

ထေရ်အာပဒါန်ပါဠိတော်နိဿယ။

ဒုတိယတွဲ။

နမောတဿ၊ ဘဂဝတော၊ အရဟတော၊ သမ္မာသမ္ဗုဒ္ဓဿ။

၃၄-ဂဇ္ဇောဒကဝင်-၃၃၃-ဂဇ္ဇမုဗိယတ္ထေရ်အာပဒါန်။

၂၂ သိဒ္ဓတ္ထဿ၊ သိဒ္ဓုတ်အမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရားအား
 သုမနေဟိ၊ မုလေးပန်းတို့ဖြင့်၊ ပရိစ္ဆန္ဒံ၊ ဗျားထွင်းထွက်၊ ဗုဒ္ဓါနုစ္ဆရိကံ၊ ဘုရား
 အားထောက်ပတ်သော၊ တံဂဇ္ဇမုဗိ၊ ထိုနံ့ဿအခိုးကို၊ အဒါထိံ၊ လျှာပြီ။
 ကပ္ပနန္တိယသံကာသံ၊ ရှေးစတီနှင့်တူတော်မူသော၊ လောကဂ္ဂနာယကံ၊
 လောကကိုမြတ်သောနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ ဇလိတံ၊ ထွန်း
 တောက်ပသော၊ ဣန္ဒြိယဝရံ၊ သက်တန်ကဲ့သို့လည်းကောင်း၊ အာဒိတ္တံ၊ ရဲရဲ
 တောက်သော၊ ဟုတာသနံ၊ မီးစာကဲ့သို့လည်းကောင်း၊ ဗေဒနံ၊ မြတ်
 သော၊ ဗျုပ္ပာသဘံ၊ ကျားမင်းဥသဘကဲ့သို့ လည်းကောင်း၊ အဘိဇာတံ၊
 ကောင်းသောဇာတ်ရှိသော၊ ကေသရိံ၊ ခြင်္သေ့ကဲ့သို့ လည်းကောင်း၊
 တိက္ခသံစာပုရက္ခိဘံ၊ ရဟန်းအပေါင်းခြံရံလျက်၊ နိဘိန္ဒံ၊ နေတော်မူသော၊
 သမဏာနံ၊ ရဟန်းတို့ထက်၊ အဂ္ဂံ၊ မြတ်သော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓ
 သံ၊ မြင်ပြီ။ ဒိသ္မာ၊ မြင်၍၊ ဝိတ္တံ၊ ဝိတ်ကို၊ ပဿာဒေတွာ၊ ကြည်ညိုစေ၍၊
 အဇ္ဈထိံ၊ ထက်အုပ်ကို၊ ပဂ္ဂဟေတွာန၊ မြောက်၍၊ သတ္ထုနော၊ မြတ်စွာဘု
 ရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝန္တိတွာ၊ ရှိသွား၍၊ ဥတ္တရာရခေါ၊ မြောက်သို့တူ
 ရှုမျက်နှာမူထွက်၊ ပတ္တမိ၊ ပထမတော်၏၊ ဣတော၊ ဤဝဇ္ဇကမ္ဘာမှ၊ စတုန္ဒရ
 ဘေကပ္ပေ၊ ကိုးဆံ့လေးကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဂဇ္ဇံ၊ အကြင်
 နံ့ဿကို၊ အဒိ၊ လျှာပြီ၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝ
 ကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဝံ၊ ဤအကျိုးသည်၊ ဝန္တပုဗ္ဗေ၊ နံ့ဿ
 ကိုပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း။ စတသော၊ လေးပါး ထုန်သော။

ပဋိသန္ဓိဒါ၊ ပဋိသန္ဓိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိ
 မောက္ခာပိစ၊ ဤဝိမောက္ခတို့ကို လည်းကောင်း၊ ဆဋ္ဌာဘိညာ၊ ခြောက်ပါး
 သော အဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်
 ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
 ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သော အသက်တော်ရှိသော၊
 ဂန္ဓရူမိယောထေရော၊ အရှင်ဂန္ဓရူမိယ မထေရ်သည်၊ ဣမာဂါထာယော၊
 ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ။ ဣတိဣမိနာနုတ္တမေန၊
 ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဂန္ဓရူမိယတ္ထေရော၊ ဂန္ဓရူမိယမ
 ထေရ်၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၃၄-ဂန္ဓောဒကဝင်-၃၃၄-ဥဒကပူဇကတ္ထေရ်အပဒါန်၊

ဇလိတံ၊ တောက်ပသော၊ ဗာတာသနံစ၊ ထောပတ်မီးစာကဲ့သို့လည်း
 ကောင်း၊ အာဒိတ္တံ၊ ရဲ့ရဲ့ညီသော၊ ဟုတာသနံစ၊ မီးစာကဲ့သို့လည်းကောင်း၊
 အနိသစ္စသေ၊ လေ၏သွားရာဖြစ်သော ကောင်းကင်၌၊ ဂစ္ဆန္တံ၊ ကြွသွား
 တော်မူသော၊ သုဂန္ဓာဝဏ္ဏံ၊ ရွှေအဆင်းကဲ့သို့ အဆင်းရှိတော်မူသော၊
 သမ္ပုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ။ ဝါဏိနာ၊ လက်ဖြင့်၊ ဥဒကံ၊
 ရေကို၊ ဝယျ၊ ယူ၍၊ အာကာသေ၊ ကောင်းကင်၌၊ အဟံ ဝါသည်၊ ဥက္ခိဝံ၊
 ကြီးမြောက်ပူဇော်ပြီ၊ မဟာဝိရော၊ ကြီးမြတ်သောလုံ့လ ရှိတော်မူသော၊
 ဗုဒ္ဓေါ၊ သစ္စာလေးပါးတရားကို သိတော်မူသော၊ ကာရုဏာကော၊ သနားခြင်း
 ကာရုဏာရှိတော်မူသော၊ ဣသိ၊ မြတ်စွာဘုရားသည်၊ သမ္ပုဒ္ဓိန္ဒြိယံ၊ ခံတော်မူ
 ၏၊ ။ အန္တလိက္ခေ ကောင်းကင်၌၊ ဦးစွာ၊ တည်တော်မူသော၊ ပဒုရုတ္တရ
 နာမကော၊ ပဒုရုတ္တရအမည်တော်ရှိသော၊ သတ္တံ၊ မြတ်စွာဘုရားသည်၊
 မမ၊ ဝါ၏၊ သင်္ကပ္ပံ၊ အကြံကို၊ အညာယ၊ သိတော်မူ၍၊ ဣမံဂါထံ၊ ဤဂါထာ
 ကို၊ အဘာသထ၊ ဟောတော်မူ၏၊ ဣံ၊ အဘာသထ၊ အဘယ်သို့ဟောတော်
 မူ သနည်း၊ ဣမိနာဒကဒါနေနစ၊ ဤရေအလှူကြောင့်လည်းကောင်း၊ ပီတိဥပ္ပါ
 ဒနေနစ၊ ပီတိဖြစ်ခြင်းကြောင့်လည်းကောင်း၊ ကပ္ပသကသဟသန္ဓိ၊ ကမ္ဘာ
 တာသိန်း ပတ်လုံးလည်း၊ ဒုဂ္ဂဏိံ၊ ဒုပ္ပတိဘဝသို့၊ နဥပပဇ္ဇသိံ၊ မလားရ
 လတ္တံ၊ ။ ။ ဣပဒိန္ဒ၊ လူနတ်ဖြစ်ဟောအခြေနှစ်ခြောက်အစိုးရတော်မူသော၊ လော
 ကဇေဋ္ဌ၊ လောက၏အမျိုး ဖြစ်တော်မူသော၊ နရာသတာ၊ မြတ်စွာဘုရား၊
 တေနာကဗ္ဗေန၊ ထိုကောင်းမှုကံကြောင့်၊ ဇယပရာဇယံ၊ အောင်မြင်းရှုံးခြင်း

ကို၊ ဟိတွာ၊ စွန်၍၊ အစထံရွာနံ၊ နိဗ္ဗာန်သို့၊ ပဏ္ဍိတာ၊ ရောက်သည်၊ အဓိ၊ ဖြစ်၏။
ဗုဒ္ဓသမ္ဘိ ကပ္ပ သတော၊ ခြောက်ဆဲ၊ ငါးကပ်ထက်၌၊ စတုရန္တာ၊ သမုဒ္ဒ
ရာထေးစင်းအဆုံးရှိကုန်သော၊ ဇနာဓိပါ၊ လူတို့ကိုစိုးကုန်သော၊ သဟဿ
ရာဇနာမေန၊ သဟဿရာဇဟူသောအမည်ဖြင့်၊ တယောစတုတ္ထဝတ္ထိနော၊
သုံးယောက်ကုန်သောစကြာမင်းတို့သည်လည်း၊ အာထိံ သု၊ ဖြစ်ကုန်၏။ ။
စတသော၊ သေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုထည်းကောင်း၊
အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခ တို့ကိုထည်း
ကောင်း၊ ဆဇ္ဇာ ဟိညာ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုထည်းကောင်း၊
သန္တိကယာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊
အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊
ရှည်သောသက်တော်ရှိသော၊ ဥဒကပူဇကောထေရော၊ ဥဒကပူဇကမထေရ်
သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာယိတ္ထံ၊ ရှုတ်ဆိုတော်မူ
ပြီ၊ ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဥဒက
ပူဇကတ္ထေရဿ၊ ဥဒကပူဇကမထေရ်၏၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ အပ
ဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၄-ဂဗ္ဘေဒကဝင်-၃၃၅-ပုဇ္ဇာဂပုပ္ဖိယတ္ထေရအပဒါနံ၊

အဟံ၊ ငါသည်၊ ကာနနံ၊ အဘိကျည်ကျည်မည်တတ်သော၊ ဝနံ၊ တော
သို့၊ ဩဂ္ဂယျ၊ သက်၍၊ လုဒ္ဓကော၊ မူဆိုးသည်၊ ဟုတွာ၊ ဖြစ်၍၊ ဝသာမိ၊ နေ၏။
ပုပ္ဖိတံ၊ ပွင့်သော၊ ပုဇ္ဇာဂံ၊ ပုဇ္ဇာညက်ပန်းကို၊ ဒိဝ္ဗာ၊ မြင်၍၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရား
မြတ်ကို၊ အနုဿရိံ၊ အောက်စေ့ပြီ၊ ။ တံပုပ္ဖံ၊ ထိုပန်းကို၊ ဩပိဒိတွာနံ၊
ဆွတ်ခူး၍၊ သုဂန္ဓံ၊ ကောင်းသော အနံ့ရှိသော၊ သုထံ၊ တင့်တယ်သော၊
ဂန္ဓိတံ၊ ပန်းကုန်းကို၊ ပုပ္ဖိနောထေဟိကို၊ ယုဝံ၊ စေတီကို၊ ကရိတွာနု၊ ပြု၍၊
ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ အဘိရောပယိံ၊ တင်လှူပြီ၊ ။ ဣတော၊ ဤဘဒ္ဒ
ကမ္ဘာမှ၊ ဧဒုဒုတေကပ္ပေ၊ ကိုးဆဲ၊ နှစ်ကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊
အဘိပူဇယိံ၊ ပူဇော်ပြီးတော့၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိတဝ
ကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပယံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရား
ကိုပန်းပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးထည်း၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊
ကေဒုဒုတေကပ္ပေ၊ ကိုးဆဲ၊ တကမ္ဘာထက်၌၊ သတ္တရတနသမ္ပန္နော၊ ဓုတနာ
ချစ်ပါးတို့နှင့် ပြည့်စုံသော၊ စက္ကဝတ္ထိ၊ စကြာရတနာကို ထည်းစေဘတ်

သော၊မဟဗ္ဗဏော၊မှားသောစစ်သည်ခိုလှုံပါရှိသော၊တမောနုဒေါ၊တမော
 နုဒအမည်ရှိသော၊ဇကော၊တကြိမ်သောစကြာမင်းသည်၊အာသိ၊ဖြစ်ပြီ၊
 စတသော၊ ထေးပါးကုန်သော၊ ပဒိုသန္တိဒါစ၊ ပဒိုသန္တိဒါ တို့ကိုလည်း
 ကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေပိမောက္ခာပိစ၊ ဤပိမောက္ခတို့ကို
 လည်းကောင်း၊ ဆဋ္ဌာသိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်း
 ကောင်း၊ သန္တိကဘာ၊ချက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊မြတ်စွာထုရား
 ၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊
 အာယာသ္မာ၊ရှည်သောသက်တော်ရှိသော၊ ပုန္နာဝပုပ္ဖိယောထေရော၊ပုန္နာဝ
 ပုပ္ဖိယမထေရ်သည်၊ ဣမာဂါထာယော၊ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ရွတ်
 ဆိုတော်မူပြီ၊ ။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ ပုန္နာဝပုပ္ဖိ
 ယတ္ထေမှဿ၊ပုန္နာဝပုပ္ဖိယမထေရ်၏၊ တတိယံ၊သုံးခုမြောက်သော၊အပဒါနံ
 အပဒါနံသည်၊သမတ္တံ၊ပြီးပြီ၊ ။

၃၄-ဝန္ဓောဒကဝဂ်-၃၃၆-ဧကဒုဿဒါယကတ္ထေရအပဒါနံ၊

ဟံသာဝတီယာ၊ဟံသာဝတီအမည်ရှိသော၊ နဝဇေ၊မြို့၌၊ တိဏဟာရ
 ကော၊ မြက်ထင်းသည်သည်၊ အဟောသိ၊ဖြစ်ပြီ၊ တိဏဟာရေန၊ မြက်
 ထင်းသဖြင့်၊ ဇိဝါမိ၊အသက်မွေးရ၏၊ တေန၊ထိုမြက်ကိုထင်းသဖြင့်၊ဒါရ
 ကော၊သားမယားတို့ကို၊ ပေါသေမိ၊ ကျွေးမွေးရ၏၊ ။ သဗ္ဗဓမ္မာနပါရဂူ၊
 အထုံးစုံသောတရားတို့၌ဆုံးခမ်းရောက်သော၊ လောကနာယကော၊လော
 ကကိုနိဗ္ဗာန်သို့ ဆောင်တော် မူတတ်သော၊ ပရုရတ္တရောနာမ၊ပရုရတ္တရ
 အမည်တော်ရှိသော၊ဇိနော၊မြတ်စွာထုရားသည်၊ တံအန္ဓကာရံ၊ထိုကိလေ
 သာတည်းဟူသော အရိုက်တိုက်ကို၊ နာသေတွာ၊ ပျက်ဆီး၍၊ ဥပ္ပဇ္ဇိ၊ပွင့်
 ဘော်မူ၏၊ ။ တဒါ၊ထိုအခါ၌၊ အဘိ၊ငါသည်၊ သကေစာရေ၊မိမိအိပ်၌၊
 နိသိဒိတွာ၊နေ၍၊ ဧဝံ၊ဤသို့၊ ဗိန္ဒေသိ၊ကြံပြီ၊ ထောကော၊လောက၌၊ ဗုဒ္ဓေါ၊
 မြတ်စွာထုရားသည်၊ သရပ္ပဇန္ဓာ၊ ကောင်းစွာပွင့်တော်မူ၏၊ မေ၊ငါ့အား၊
 ဒေယျဓမ္မောစ၊လှူတွတ်ဝတ္ထုသည်လည်း၊ နုတ္တိ၊မရှိ၊ ။ မေ၊ငါ၏၊ဣဒံသာ
 ခုကံ၊ဤပုဆိုးသည်၊ဧကံ၊ထထည်တည်းသာတည်း၊မေ၊ငါ့အား၊ ကောပိ၊
 ထရံတခုသော၊ဒါယကော၊လှူတွတ်ဝတ္ထုသည်၊နုတ္တိ၊မရှိ၊နိရယသမ္ပယော
 ဝေရေ၏အတွေ့သည်၊ ဒုက္ခော၊ဆင်းရဲ၏၊ ဒက္ခိဏံ၊မြတ်သောအလှူကို၊ ရော
 ဝိဿ၊ စိုက်ပျိုးတော့အံ့၊ ဧဝံ၊ဤသို့၊ အဘိ၊ငါသည်၊ ဗိန္ဒေသိတွာနု၊ကြံ၍၊

သကံပိတ္တံ၊ ဝိမိမိတ်ကို၊ ပဿာဒယိံ၊ ကြည်စေပြီ၊ ဇောဒုဿံ၊ တထည်တည်း
သောပုဆိုးကို၊ ဝဟေတွာနုယု၍၊ အသံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌဿ၊ ထုရား
မြတ်အား၊ အဒါသိံ၊ လျှပြီ၊ ဇောဒုဿံ၊ တထည်သောပုဆိုးကို၊ ဒဒိတွာနု၊ ဣ
ပြီး၍၊ ဥက္ကုမ္ပိံ၊ ကြွေးကြော်ခြင်းကို၊ သမ္ပဝတ္တယိံ၊ ဖြစ်စေပြီ၊ ဝိရ၊ ကြီးသော
ထုံ၊ ထရှိတော်မူသော၊ မဟာမုနိ၊ မြတ်စွာဘုရား၊ ထုဝံ၊ အရှင်ဘုရားသည်၊
ဗုဒ္ဓေါ၊ ထုရားသည်၊ ယဒိသိယော၊ အကယ်၍ဖြစ်တော်မူအံ့၊ မံ၊ အကျွန်ုပ်ကို၊
တာရေဟိ၊ ကယ်ဆယ်တော်မူပါလော့၊ ထောကဝိဒ္ဓု၊ ထောကကိုသိတော်
မူသော၊ အာဟုတီနံ၊ အဝေးမှဆောင်အပ်သော အပူဇော်ကို၊ ပဒိဂ္ဂဟော၊
ခံတော်မူထိုက်သော၊ ပဒုရုတ္တရော၊ ပဒုရုတ္တရမြတ်စွာဘုရားသည်၊ မမ၊ ငါ
၏၊ ဒါနံ၊ အလှူကို၊ ပကိတ္ထေန္တော၊ ကြားတော်မူလျက်၊ မေ၊ ငါ့အား၊ အနုပေ
ဒနံ၊ အနုပေဒနာကို၊ အကာ၊ ပြုတော်မူ၏၊ ဣမိနာဇောဒုဿနု၊ ဤတ
ထည်သောပုဆိုးအလှူကြောင့်သည်၊ ကောင်း၊ စေတနာပဏိမိဟိစ၊ စေတ
နာထုတောင်းခြင်းတို့ကြောင့်သည်၊ ကောင်း၊ ကပ္ပသတသဟာဿာနိ၊ ကမ္ဘာ
တသိန်းတို့ပတ်လုံး၊ ဝိနုပါတံ၊ အပေါ်ယံသို့၊ နဂစ္ဆတိ၊ မထားရတ္တံ၊ မထွက်
သက္ကတ္တု၊ သုံးဆဲ၊ ခြောက်ကြိမ်၊ ဒေဝိန္ဒော၊ နတ်တို့ကိုအစိုးရသည်၊ ဟုတွာ
ဖြစ်၍၊ ဒေဝရုဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ ကရိဿတိ၊ ပြုရလတ္တံ့၊ တေတ္ထိံသ
ခတ္တု၊ စ၊ သုံးဆဲ၊ သုံးကြိမ်သည်၊ စတ္တဝတ္တိရာဇာ၊ စကြာမင်းသည်၊ ဘ
ဝိဿတိ၊ ဖြစ်လတ္တံ့၊ ဝိပုလံ၊ ပြန်ပြောသော၊ ပဒေသရုဇ္ဇံ၊ ပဒေသရစ်၏အဖြစ်
သည်၊ ဝဏနတော၊ ဝဏန်းအရေအတွက်အားဖြင့်၊ အသိံခယံ၊ မရေတွက်
နိုင်၊ ဒေဝလောကေ၊ နတ်ပြည်၌လည်းကောင်း၊ မနုဿေ ဝါ၊ လူပြည်၌လည်း
ကောင်း၊ ထုဝံ၊ သင်သည်၊ ဘဝေ၊ ဘဝ၌၊ သံသရန္တော၊ ကျင်သည်ရသည်ရှိ
သော်၊ ခူပဝါ၊ အဆင်းလှသည်၊ ဂုဏသမ္ပန္နော၊ ဂုဏ်နှင့်ပြည့်စုံသည်၊ အန
ဝတ္တန္တဒေဟဝါ၊ မကိုင်းမညွတ်သောကိုယ်ရှိသည်၊ အက္ခောဘံ၊ သူထပါး
တို့သည်မထုပ်ခြောက်ခြားနိုင်သော၊ အမိတံ၊ မနှိုင်းယှဉ်အပ်သော၊ ဒုဿံ၊
ပုဆိုးသည်၊ ယဒိန္ဒကံ၊ အလိုရှိတိုင်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဣဒံ၊ ဤစ
ကားကို၊ ဝတွာနု၊ ဖန်တော်မူပြီး၍၊ မိရော၊ မြီမြီသောသမာဓိရှိတော်မူသော၊
ဇေယျတ္တမနာမကော၊ ပဒုရုတ္တရမြတ်စွာဘုရားသည်၊ အဗ္ဗရေ၊ ကောင်းကင်
၌၊ ဘံသရာဇာဝ၊ ဟင်းသာကဲ့သို့၊ နတ်၊ ကောင်းကင်သို့၊ အတ္တုဂ္ဂမိ၊ ပျံကြွ
တော်မူ၏၊ ဒေဝတ္တံဝါ၊ နတ်ပြည်၌လည်းကောင်း၊ မာနုသံဝါ၊ လူပြည်၌
လည်းကောင်း၊ ယံယံယောနိံ၊ အကြင်အကြင်ဘဝသို့၊ ဥပပဇ္ဇာမိ၊ ရောက်ရ
၍၊ မေ၊ ငါ၏၊ ဘောဂေ၊ စည်းစိမ်၌၊ ဝိနုတာ၊ ယုတ်သည်၏အဖြစ်သည်၊ နတ္ထိံ၊

မရှိ၊ ဣဒံပဿံ၊ ဤအကျိုးသည်၊ ဧကနုဿဿ၊ တထည်သောပုဆိုးကိုလျှင်
 ခြင်း၏၊ ပဿံ၊ အကျိုးတည်း၊ မေ၊ ငါ၏၊ ဟေဋ္ဌာ၊ အောက်၌၊ ပဒုဒ္ဓါ၊ ရေဒုဒ္ဓါ
 ရေးခြေကြွတိုင်း၊ ခြေကြွတိုင်း၊ ဒုဿံ၊ ပုဆိုးသည်၊ နိဗ္ဗတ္တတေ၊ ဖြစ်၏၊ မေ၊ ငါ
 ၏၊ ဥပရိ၊ အထက်၌၊ ဒုဿံ၊ ပုဆိုး၌၊ ဆဒနံ၊ အမိုးသည်၊ ဟုတွာ၊ ဖြစ်၍၊ တိဋ္ဌာ
 မိ၊ တည်၏၊ စက္ကဝါဠံ၊ စကြာဝဠာကို၊ ဥပါဒါယ၊ စ၍၊ သကာနံ၊ တော
 နှင့်ဘက္က၊ သမဗ္ဗတံ၊ တောင်နှင့်တကွ၊ အဟံ၊ ငါသည်၊ ဣတ္ထမာနော၊ အလိုရှိ
 သည်ရှိသော်၊ အဇ္ဈယရ၊ အဟံ၊ ငါ့ကို၊ ဒုဿဟိ၊ ပုဆိုးတို့ဖြင့်၊ ဆာဒယေ
 ပယျ၊ ဖုံးလွှမ်းရာ၏၊ တေနေဝဧကနုဿေန၊ ထိုတထည်သော ပုဆိုးအလှူ
 ကြောင့်ဘဝါဘဝ၊ ဘဝကြီးငယ်တို့၌၊ သံသရန္တော၊ ကျင်စည်ရသည်ရှိ
 သော်၊ သုဝဏ္ဏာဏ္ဏော၊ ရွှေအဆင်းကဲ့သို့အဆင်းရှိသည်၊ ဟုတွာနု၊ ဖြစ်၍၊
 ဘဝါဘဝ၊ ဘဝတိုင်းဘဝတိုင်း၌၊ သံသရမိ၊ ကျင်စည်ရ၏၊ ဧကနုဿ
 ဿ၊ တထည်သောပုဆိုး၏၊ ဝိပါကံ၊ အကျိုးသည်၊ ကတ္တမိ၊ တရံတရသော
 ဘဝ၌၊ ခယံ၊ ကုန်ခြင်းသို့၊ နအဇ္ဈဂံ၊ မရောက်၊ မေ၊ ငါ၏၊ အယံ ဤအဖြစ်သည်
 အန္တိမဇာတံ၊ အဆုံးစွန်သောအဖြစ်တည်း၊ ဣဝာပိ၊ ဤအဆုံးစွန်သောအဖြစ်
 ၌လည်း၊ မေ၊ ငါ့အား၊ ဝိပစ္စတိ၊ အကျိုးပေး၏၊ ဣတော၊ ဤဘဒ္ဒကန္တာမှ
 မှ၊ သတသဟသောကပ္ပေ၊ ကန္တာတထိန်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒုဿံ၊
 အကြင်ပုဆိုးကို၊ အဒဒိံ၊ လှူပြီ၊ တဟော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂ
 တိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပဿံ၊ ဤအကျိုးသည်၊ ဧကနုဿ
 ဿ၊ တထည်သောပုဆိုးကိုလျှင်၊ ခြင်း၏၊ ပဿံ၊ အကျိုးတည်း၊ မယျံ၊ ငါ
 သည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာပိတာ၊ ဖုတ်ကြီးသဖြင့်၊ ပိတ်အပ်ကုန်
 ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတာ၊ ပယ်နှုတ်အပ်
 ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊
 ဝိဟရတိဣဝ၊ နေသကဲ့သို့၊ အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ
 ၏၊ စတာသော၊ ဆေးပါးကုန်သော၊ ပမိသန္တိဒါ၊ ပမိသန္တိဒါတို့ကိုလည်း
 ကောင်း၊ (ပ)၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့သျှင်၊ နုအာယယျာ၊ ရှည်သောအသက်တော်
 ရှိသော၊ ဧကနုဿဒါယကောထေရော၊ ဧကနုဿဒါယကမထေရ်သည်၊
 ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊
 ဣဘိဣမိနု၊ နုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဧကနုဿဒါ
 ယကထေရုဿ၊ ဧကနုဿဒါယကမထေရ်၏၊ စတုတ္ထံ၊ လေးခုမြောက်
 နဿ၊ အာပဒါနံ၊ အာပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၃၄ ဂန္ဓောဒကဝဂ်-၃၃၇ ဗုဒ္ဓိတကပ္ပိယတ္ထေရအပဒါနံ၊

သောကဇေဒဋ္ဌာ၊ သောကဇာဏီအမှူးဖြစ်တော်မူသော၊ နရာသတော၊ လူတို့
 ထက်မြတ်တော်မူသော၊ ဝိပဿိနာမ၊ ဝိပဿိအမည်တော်ရှိသော၊ သမ္ဗုဒ္ဓေါ
 မြတ်စွာဘုရားသည်၊ ဝိဇာသဝေဟိ၊ ရဟန္တာတို့နှင့်၊ သဟိတော၊ တကွ၊ တခါ
 ထိုအခါ၌၊ သံဃာရာမေ၊ သံဃာအရံ၌၊ ဝထိ၊ နေတော်မူ၏။ ။ အာရာမခွါ
 ရာ၊ အရံတံခါးမှ၊ နိက္ခမ္ပထွက်တော်မူ၍၊ သောကနာယကော၊ သောကကို
 နိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ သောဝိပဿိ၊ ထိုဝိပဿိမြတ်စွာဘုရား
 သည်၊ ဝိဇာသဝေဟိ၊ ကုန်ပြီးသောအခါသဝေဂါရှိကုန်သော၊ သဟသသတ
 ထိသေဟိ၊ တထိန်းသောတပည့်တို့နှင့်တကွ၊ အဋ္ဌာ၊ တည်ကုန်၏။ ။ အဟံ၊
 ငါသည်၊ ဇိနန၊ မြတ်စွာဘုရားဖြင့်၊ နိဝတော၊ ပြန်နစ်၏၊ ဝါကစီရ၊ ခရောပိစ၊
 ရေချော်တေသက်နိုးကိုဆောင်သည်ဖြစ်၍လည်း၊ ကုသုမောဒကံ၊ နံ၊ သာအိုး
 ကို၊ အခါယ၊ ယူ၍၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့၊ ဥပသက်မိံ၊ ကပ်၏။ ။ သင်္ဘ
 ဝိတ္တံ၊ မိမိစိတ်ကို၊ ပဿာဒေတွာ၊ ကြည်ညိုစေ၍၊ ဝေဒဇာတော၊ နှစ်သက်
 သည်ဖြစ်၍၊ ကတဇ္ဇထိ၊ ချီသောထက်အုပ်ရှိလျက်၊ ကုသုမောဒကံ၊ နံ၊ သာ
 အိုးကို၊ အာဒါယ၊ ယူ၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အပ္ပတ္တိရိံ၊
 ကြံပြီး၊ တေနကဓမ္မေန၊ ထိုကောင်းမှုကြောင့်၊ ဇေယျဇ္ဇမနာမကော၊ ပဒု
 ရတ္တရအမည်တော်ရှိသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ မမ၊ ငါ၏၊ ကမ္မံ၊
 အမှုကို၊ အညာယ၊ သိတော်မူ၍၊ ပကိတ္တေတွာ၊ ကြား၍၊ ယေနပတ္တိတံ၊ အ
 ကြင်အလိုရှိရာအနပ်သို့၊ အဂမာ၊ ကြွတော်မူ၏။ ၉။ ဒုသိတာ၊ နံ၊ သာပေါ
 ကို သည်၊ ပဗ္ဗသဟသော၊ ငါးထောင်တို့တည်း၊ ယေဟိ၊ အကြင်နံ၊ သာပေါ
 ကိုဖြင့်၊ ဇိနံ၊ မြတ်စွာဘုရားကို၊ ပူဇေသိံ၊ ပူဇော်ပြီး၊ အစုတေယျသဟာသေ
 ဟိ၊ နှစ်ထောင်ငါးရာသောနံ၊ သာပေါက်တို့နှင့်၊ သမံ၊ အမျှ၊ ဒေဝဇ္ဇန္တံ၊ နတ်
 မင်း၏အဖြစ်ကို၊ အကာရယိံ၊ ပြုပြီး၊ အစုတေယျသဟာသေဟိ၊ နှစ်ထောင်
 ငါးရာသောနံ၊ သာပေါက်တို့နှင့်၊ သမံ၊ အမျှ၊ အဟံ၊ ငါသည်၊ စက္ကဝတ္တိ၊ စကြာ
 မင်းသည်၊ အဟောသိံ၊ ဖြစ်ပြီး၊ အသေသေနကဓမ္မေန၊ ကြွင်းသောကံကြောင့်
 အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဏ်ံ၊ ရောက်ပြီး၊ ။ ယဒါ၊ အကြင်အ
 ခါ၌၊ ဒေဝရာဇာ၊ နတ်မင်းသည်၊ အဟောသိံ၊ ဖြစ်ပြီး၊ ယဒါ၊ အကြင်အခါ၌၊
 မနုဇာမိပတိ၊ လူမင်းသည်၊ အဟောသိံ၊ ဖြစ်ပြီး၊ ဝဒါ၊ ထိုအခါ၌၊ မေမယာ၊
 ငါသည်၊ တံယေဝနာမဇေယျံ၊ ထိုအမည်သည်၊ ဒုသိတောနာမ၊ ဒုသိတ
 အမည်ရှိသည်၊ အဟောသိံ၊ ဖြစ်၏။ ။ ဒေဝဘူတဿ၊ နတ်ဖြစ်၍ဖြစ်သည်။

သန္တဿ၊ ဖြစ်သည်ရှိသော်၊ အထာပိ၊ ထိုမှတပါးလည်း။ မာနုသဿဝါ၊ လူ
သည်လည်း။ သန္တဿ၊ ဖြစ်သည်ရှိသော်၊ သမန္တော၊ ထက်ဝန်းကျင်မှ၊ မဗ္ဗံ၊
ငါ့အား၊ ဗျာမတော၊ တာလံမျှသော၊ ဖုသိတံဝ၊ နံ့သာပေါက်သည်သာလျှင်၊
ပဝဿတိ၊ ရွာ၏မဗ္ဗံ၊ ငါသည်၊ တဝါ၊ တဝတို့ကို၊ ဥက္ခာဒိ၊ ဘေးခွဲ၊ အပ်ကုန်
ပြီ၊ မမ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာပိဘာ၊ ဖုတ်ကြီး၊ ပြိုတ်
အပ်ကုန်ပြီ၊ သဗ္ဗာသဝပရိက္ခိတော၊ အဆုံးရုံသော အာသဝေါကုန်ပြီ၊ ဣဒံပလံ
ဤအကျိုးသည်။ ဖုသိတဿ၊ နံ့သာပေါက်လျှင်ခြင်း၏၊ ပလံ၊ အကျိုးတည်း။
မေ၊ ငါ၏၊ ကာယော၊ ကိုယ်သည်၊ စန္ဒနုသောဝ၊ စန္ဒကူး၏သာလျှင်၊ တထာ၊
ထိုမှတပါး၊ ဝန္ဓောရနံ၊ သည်၊ ပဝါယတိ၊ လျှင်၏၊ မမ၊ ငါ၏၊ သရိတော၊
ကိုယ်မှ၊ ဝန္ဓောရနံ၊ သည်၊ အဘကောသေ၊ တကောသန္တတိုင်တိုင်၊ ပဝါယတိ၊
လျှင်၏၊ ဒိဗ္ဗဝန္တံ၊ နတ်ရနံ၊ ကိုသံပဝန္တံ၊ လျှင်စေလျက်၊ ပုညကမ္မသမင်္ဂီနံ၊
ကောင်းမှုနှင့်ပြည့်စုံသောသူကို၊ ဝန္တံ၊ ရနံ၊ ကို၊ စတုဂ္ဂနံ၊ နမ်း၍၊ ဣဝ၊ ဤအရပ်
သို့၊ ဖုသိတော၊ နံ့သာပေါ်သည်၊ အာဂတော၊ လာ၏ဟု၊ ဣတိ၊ ဤသို့၊ ဇာနန္တိ
ထိကုန်၏၊ သာခါပထာသကဋ္ဌာနိ၊ သစ်ခက်သစ်ရွက်ထင်းတို့သည်လည်း
ကောင်း၊ တံဏာနိပိစ၊ မြက်တို့သည်လည်းကောင်း၊ သဗ္ဗသော၊ အချင်းခပ်
သိမ်း၊ မမ၊ ငါ၏၊ သင်္ကန္တံ၊ အကြံကို၊ အညာယ၊ သိရ်၊ တံခကော၊ ထိုခဏ၌၊
ဝန္ဓောရနံ၊ သည်၊ သမ္ပန္နတေ၊ ပြည့်စုံ၏။ ဣတော၊ ဤသဒ္ဓကမ္မ၊ မှ၊ သတသဟ
သောကပ္ပေ၊ ကမ္မာတသိန်းထက်၌၊ စန္ဒနံ၊ စန္ဒကူးကို၊ အသိပုဇာသိ၊ ပုဇော်ပြီ၊
တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာသိဇာနာမိ၊ မသိ
စဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဖုသိတဿ၊ နံ့သာပေါက်လျှင်ခြင်း၏၊ ပလံ၊
အကျိုးတည်း။ စတသော၊ ဆေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါ
တို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိ
မောက္ခာတို့ကို လည်းကောင်း၊ ဝဂ္ဂာဘိညာ၊ ခြောက်ပါးသောအတိညာ၌တို့
ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာ
ဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့
လျှင်၊ အာယသ္မာ၊ ရှည်သောအသက်တော်ရှိသော၊ ဖုသိတကမ္မိယောထေ
ရော၊ ဖုသိတကမ္မိယမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါဏာတို့ကို၊ အသေ
သိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်
အနက်အစဉ်ဖြင့်၊ ဖုသိတကမ္မိယဇ္ဈေရဿ၊ ဖုသိတကမ္မိယမထေရ်၏၊ ပဉ္စ
မံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

ထောကဇေဋ္ဌံ သ၊ ထောကဏီအမှူးဖြစ်တော်မူသော၊ တာဒိနော၊ သည်း
ခံခြင်းကျေးဇူးနှင့်ပြည့်စုံတော်မူသော၊ ပဒုရတ္တရုဘဂဝတော၊ ပဒုရတ္တရ
မြတ်စွာဘုရား၏၊ စေတိယံ၊ စေတီသည်၊ ဝါဠုမိဂသမောက္ခယော၊ သားရဲတို့
ဖြင့်ဖြည်းသော၊ ဝိဝိနေ၊ တော၌၊ အာသိ၊ ဖြစ်၏။ ၉၊ စေတိယံ၊ စေတီကို၊ အဘိ
ဝန္ဒိတု၊ ရှိခိုးခြင်းငှါ၊ ကောဓိ၊ တရံတယောကံသော သူသည်၊ ဝန္တု၊ သွား
ခြင်းငှါ၊ နုဗိသဟိ၊ မခံ၊ စေတိယံ၊ စေတီသည်၊ တိဏကဋ္ဌလတောနန္ဒံ၊ မြက်
ထင်းနွယ်တို့ဖြင့်မြှေးရှက်ကုန်သည်ဖြစ်၍၊ ဝိလုပ္ပံ၊ ပျက်စီးသည်၊ အာသိ၊ ဖြစ်
၏။ ၁၀၊ အာသိ၊ အာသိ၊ ဝါသည်၊ ဝိကုမာတုမတေန၊ အဘအသိသေ
သဖြင့်၊ နဝကဋ္ဌိကော၊ တောအမှုပြုလုပ်သောသူသည်၊ အာသိ၊ ဖြစ်၏၊ တိဏာ
ထဘာကုလံ၊ မြက်နွယ်တို့ဖြင့်မြှေးရှက်သော၊ လုပ္ပံ၊ ပျက်သော၊ ထူပံ၊ စေတီ
ကို၊ ဝိဝိနေ၊ ကော၌၊ အန္ဓသံ၊ မြင်ပြီး၊ ဒိသ္မာန၊ မြင်၍၊ အဟံ၊ ဝါသည်၊ ဗုဒ္ဓထူ
ပံ၊ ဘုရားစေတီတော်ကို၊ ဝရုဗိတ္တံ၊ ရှိသေသောစိတ်ကို၊ ဥပဋ္ဌဟိ၊ ဖြစ်စေပြီး၊
ဗုဒ္ဓသေဋ္ဌသ၊ ဘုရားမြတ်၏၊ အယံထူပေါ၊ ဤစေတီသည်၊ ဝနေ၊ တော၌၊ ပ
လုဂ္ဂေါ၊ ပျက်သည်ဖြစ်၍၊ အစ္စတိ၊ နေ၏။ ၁၂၊ ဂုဏာဂုဏံ၊ ဂုဏ်ရှိဂုဏ်မဲ့ကို၊
ဇာနန္တဿ၊ ထိသောငါ့အား၊ ဗုဒ္ဓထူပံ၊ ဘုရားစေတီတော်ကို၊ အသော
ခေတွာ၊ မသုတ်သင်မူ၍၊ အညံ၊ ကပါးသော၊ ကမ္မံ၊ အမှုကို၊ ပယောဇယေ၊
ဖွင့်ရာ၏၊ ဧတံ၊ ဤသို့ဖွင့်ခြင်းသည်၊ နန္တန္တံ၊ မသျှောက်ပတ်၊ နပတံ၊ ရှုပ်၊ မ
တင့်အပ်၊ တိဏကဋ္ဌဉ္စ၊ မြက်ထင်းကိုသည်းကောင်း၊ ဝလ္လိဉ္စ၊ နွယ်ကို
ထည်းကောင်း၊ စေတိယေ၊ စေတီ၌၊ သောပေဝိတွာန၊ သုတ်သင်၍၊ အဋ္ဌဋ္ဌာ
နာနိ၊ ရှစ်ခုသော အရပ်တို့ကို၊ ဝန္ဒိတွာ၊ ရှိခိုး၍၊ ပဒုကုဋ္ဌံတော၊ နောက်ဆုတ်၊ အ
ဟံ၊ ဝါသည်၊ အဂစ္စိ၊ သွားပြီး၊ ၁၃၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေန
ကဗ္ဗေန၊ ထိုကောင်းမှုကံကြောင့်ထည်းကောင်း၊ စေတနာပဏိဗိဟိစ၊ စေတ
နာသုတောင်းခြင်းတို့ကြောင့်ထည်းကောင်း၊ မာနုသံဒေဝံ၊ လူကိုယ်ကို၊ ဇ
ဟိတွာ၊ စွန့်၍၊ အဟံ၊ ဝါသည်၊ ယောဂတံ၊ သံ၊ ယောဂတံ၊ သာသို၊ အာဂစ္စိ၊ သွား
ပြီး၊ ကတ္ထံ၊ ထိုနတ်ပြည်၌၊ မေ၊ ဝါ၏၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ဗုဒ္ဓံ၊ ဝိ
မာနုသည်၊ သောဝဏ္ဏံ၊ ရွှေဖြင့်ပြီး၏၊ သပတာဝာရံ၊ ပြီးပြီးပျက်ရှိ၏၊ သဋ္ဌိ
ယောဇန မုဗ္ဗိန္ဒံ၊ ယူဇနာ ခြောက်ဆယ်ဖြင့်၏၊ တိသယောဇန ဝိတ္ထတံ၊
ယူဇနာ သုံးဆယ်ကျယ်၏၊ တိသတာနဝ ဝါရာနိ၊ အကြိမ် သုံးရာ
တိုင်တိုင်သည်၊ ဒေဝရစ္ဆံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယံ၊ ပြုပြီး။ ။

ပဉ္စဝိသတ်ကုက္ကုစ၊ နှစ်ဆဲ ငါးကြိမ်ထည်း။ အဟံ၊ ငါးသည်။ စက္ကဝတ္တိ၊
 စကြာမင်းသည်။ အဟောသိ၊ ဖြစ်ပြီ။ ဟဝါဘဝေ၊ ဟင်္ဂလိပ်ကြီးထပ်နှစ်၊
 သံသနန္တော၊ ကျွန်ထည်သည်ရှိသော်။ အဟံ၊ ငါးသည်။ မဟာဘောဝံ၊ များ
 သေးစည်းစိပ်ဥစ္စာကိုထာသာပါးရ၏။ မေ၊ ငါ့အား။ ဘောဝေ၊ စည်းစိပ်နှစ်၊
 ဦးနှုန်း၊ ယုတ်သည်၏အ ဖြစ်သည်။ နုတ္တိ၊ မရှိ။ ဣဒံ၊ ဤအကျိုးသည်။
 သောနာယ၊ စေတီကိုယုတ်သင်ခြင်း၏။ ဖလံ၊ အကျိုးတည်း။ သိဝိယာ
 ထမ်းစင်ဖြင့်လည်းကောင်း။ ဟတ္ထိက္ခန္ဓေန၊ ဆင်ကျောက်ကုန်းဖြင့်လည်း
 ကောင်း။ ဝိဝိနေ၊ တော၌။ ဂစ္ဆတော၊ သွားသော။ မမ၊ ငါ့အား။ ယံယံဒိသံ၊
 အကြင်အကြင်အရပ်သို့။ အဟံ၊ ငါးသည်။ ဂစ္ဆာမိ၊ သွား၏။ တတ္ထတတ္ထ၊
 ထိုထိုအရပ်သို့။ ဂစ္ဆတော၊ သွားသည်ရှိသော်။ နံ၊ တောသည်။ သရထံ၊
 အိမ်သည်။ သိတ္တတေ၊ ပြီး၏။ ခါဗျံ၊ ဝါ၊ သစ်တုတ်ကို လည်းကောင်း။
 ကတ္ထကံ၊ သွေးကိုလည်းကောင်း။ စက္ခုနာ၊ မျက်စိဖြင့်။ အဟံ၊ ငါးသည်။
 နပယာမိ၊ မမြင်ပညာကမ္မေန၊ ကောင်းမှုကံနှင့်။ သံယုတ္တော၊ ယှဉ်သည်ဖြစ်
 ၍။ သထမေ၊ အလိုလိုသာလျှင်။ အပနိယျရေ၊ ဖဲလင့်၏။ ယုတ္တံ၊ နှစ်
 သည်လည်းကောင်း။ ဂစ္ဆော၊ ထွတ်မြင်းနာသည် လည်းကောင်း။ ကိဇာ
 ဝော၊ ယားရန်သော အနာသည် လည်းကောင်း။ အပမာရော၊ ဝက်ရူးနာ
 သည်လည်းကောင်း။ ဝိတန္တိကာ၊ ဝဲနာသည်လည်းကောင်း။ ဓမ္မ၊ ဝှေးနာ
 သည်လည်းကောင်း။ ကန္တုနာ၊ ယားနာသည်လည်းကောင်း။ မေ၊ ငါ့အား။
 နုတ္တိ၊ မရှိ။ ဣဒံ၊ ဤအကျိုးသည်။ သောနာယ၊ ယုတ်သင်ခြင်း၏။ ဖလံ၊
 အကျိုးတည်း။ ဣ၊ ဗုဒ္ဓထူပသ၊ ဘုရားစေတီတော်အား။ သောနေ၊ ယုတ်
 သင်ခြင်းကြောင့်။ အညတ္တိ၊ ဆိုအပ်ခဲ့ပြီးသည့်မှ တပါးသော။ အတ္ထရိယံ၊ အံ
 တွယ်သရဲ သည်။ မေ၊ ငါ့အား။ ဟောတိ၊ ဖြစ်၏။ မေ၊ ငါ၏ကောယော၊ ကိုယ်၌။
 ဇာတံ၊ ပေါက်ရောက်သော။ ဝိဇ္ဇကမိန္ဒြကံ၊ ညှင်းပေါက်ကို။ နာသိဇာနာမိ၊
 မသိဘူး။ ဗုဒ္ဓထူပမှ၊ စေတီတော်၌။ သောမိတေ၊ ယုတ်သင်ခြင်းကြောင့်။
 အညတ္တိ၊ တပါးလည်းဖြစ်သော။ အတ္ထရိယံ၊ အံတွယ်သည်။ မေ၊ ငါ့အား။ ဟော
 တိ၊ ဖြစ်၏။ သဗ္ဗတ္ထ၊ ခပ်သိမ်းသောတဝ၌။ သုပဏ္ဏဝတ္ထော၊ ရွှေအဆင်းကဲ့သို့
 အဆင်းရှိ၏။ သပ္ပဘာသော၊ အရောင်ရှိသည်။ တဝါမိ၊ ဖြစ်ရ၏။ ဗုဒ္ဓထူပ
 မှ၊ ဘုရားစေတီတော်၌။ သောမိတေ၊ ယုတ်သင်ခြင်းကြောင့်။ အညတ္တိ၊ တပါး
 ထည်းဖြစ်သော။ အတ္ထရိယံ၊ အံတွယ်သည်။ မေ၊ ငါ့အား။ ဟောတိ၊ ဖြစ်၏။ အမ
 နာပံ၊ မနှစ်သက်ဖွယ်သောအရာရုံသည်။ ဝိဇ္ဇတိ၊ ကြည့်၏။ မနာပံ၊ နှစ်သက်
 ဖွယ်သည်။ ဥပတိဋ္ဌတိ၊ တည်၏။ ဗုဒ္ဓထူပမှ၊ ဘုရားစေတီ၌။ သောမိတေ၊

သုတ် သင်ခြင်းကြောင့်၊ အညဗ္ဗိ၊ တပါးလည်းဖြစ်သော၊ အတ္တရိယံ၊ အံဝတ္ထုပင်
သည်၊ မေ၊ ငါအား၊ ဟောတိ၊ ဖြစ်၏၊ ကောသနေ၊ တရသောနေရာ၌၊ နိဝရီ
ဒိတွာ၊ နေ၍၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဏ်၊ ရောက်ပြီ၊ ။
ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟသေကပ္ပေ၊ ကမ္ဘာတစ်ဝန်း ထက်၌၊
တဒါ၊ ထိုအခါ၌၊ ယံကမ္ဘံ၊ အကြင်အမှုကို၊ အကရိ၊ ပြုပြီ၊ တတော၊ ထိုအခါမှ၊
ပထုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာတိ၊ ဝေဒနာမိ၊ မသိစသူး၊ ဣဒံပလံ၊ ဤအ
ကျိုးသည်၊ သောဓနာယ၊ သုတ်သင်ခြင်း၏၊ ပလံ၊ အကျိုးတည်း။ ။ စတ
သော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊
အဗ္ဗ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊
ဆဋ္ဌာဘိညာ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိက
တာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံး
အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
သက်တော်ရှိသော၊ ပတကံ၊ ရောထေရော၊ ပဏာနီရမထေရ်သည်၊ ဣမာဂါ
ထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣဓိနာ၊ ဣတ္ထ
မေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ပဏာနီရတ္ထေရဿ၊ ပဏာနီ
ရမထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ၊ ။ ✓

၃၄-ဝိသေသကဏ္ဍ-၃၃၉-တိထကုဒ္ဓိဒါယကတ္ထေရအပဒါနံ၊

ဗန္ဓုမတိယံ၊ ဗန္ဓုမတိအမည်ရှိသော၊ နဂဇေ၊ မြို့၌၊ ပရကမ္ဘိကော၊ သူတ
ပါးအမှုကိုလုပ်သောသူသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ပရကမ္ဘာယနေ၊ သူတပါး
အမှု၌၊ ယုတ္တော၊ ထွင်၏၊ ဝရဟတ္တံ၊ သူတပါးထမင်းကို၊ အပသယိတော၊
မှီ၏၊ ။ ရဟောဂတော၊ ဆိတ်ကွပ်ရာသို့ ကပ်သည်ဖြစ်၍၊ နိဝရီဒိတွာ၊
ထိုင်၍၊ တဒါ၊ ထိုအခါ၌၊ အတံ၊ ငါသည်၊ ဧဝံ၊ ဤသို့၊ စိန္တေထိ၊ ကြံပြီ၊ သော
ကော၊ သောက၌၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ သရဗုဒ္ဓော၊ ပွင့်တော်မူ၏၊ မေ၊
ငါ့အား၊ အဓိကောရောစ၊ ကောင်းမှုသည်လည်း၊ နုတ္ထိ၊ မရှိ၊ ။ မေ၊ ငါသည်၊
ဂတိ၊ ဂတိကို၊ သောဓေတုံ၊ သုတ်သင်ခြင်းငှါ၊ ကာသော၊ အချိန်တန်ပြီ၊ မေ၊
ငါ့အား၊ ခဏော၊ နဝမခဏသည်၊ ပဋိပါဒိတော၊ ပြီးစေအပ်ပြီ၊ အပုညာနံတိ
အပုညာနံ၊ ကောင်းမှုမရှိသည်သာလျှင်ဖြစ်ကုန်သော၊ ပါဏီနံ၊ သတ္တဝါ
တို့အား၊ နိရယသမ္ပုသော၊ ဇရဲပီးအတူသည်၊ ဒုက္ခော၊ ဆင်းရဲ၏၊ ဧဝံ၊

ဤသို့၊ ဝိန္ဒေဝိ၊ ကြံပြီး၊ အဟံ၊ ငါသည်၊ ဝေ၊ ဤသို့၊ ဝိန္ဒယိတွာန၊ ကြံပြီး၍၊
ကမ္မသာမိ၊ အမှုလုပ်သောသခင်ထံသို့၊ ဥပါဂမိ၊ ကပ်ပြီး၊ ကောပတံ၊ တရက်
မျှ၊ ကမ္မံ၊ အမှုကို၊ ယာစိတွာ၊ တောင်းပန်၍၊ အဟံ၊ ငါသည်၊ ဝိဝိနံ၊ တောသို့၊
ပါဝိယိ၊ ဝင်ပြီး၊ ဧ၊ တိဏကဋ္ဌဉ္စ၊ မြက်ထင်းကိုလည်းကောင်း၊ ဝလ္လိဉ္စ၊
နွယ်ကိုလည်းကောင်း၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ အာဟာရိတွာန၊
ဆောင်၍၊ တိဒဏ္ဍကော၊ ထုတ်သုံးလုံးယောက်သုံးလုံးဘို့ကို၊ ဝုပေတွာ၊ ထား
၍၊ အဟံ၊ ငါသည်၊ တိဏကုဒ္ဓိ၊ မြက်ကုဒ္ဓိကို၊ အကံ၊ ပြုပြီး၊ သံစာဿ၊
သံစာတော်၏၊ အတ္ထာယ၊ အကျိုး၌၊ အဟံ၊ ငါသည်၊ တံကုဒ္ဓိကံ၊ ထိုကုဒ္ဓိ
ကံကို၊ နိဿယ၊ အတွာန၊ လှူ၍၊ တဒဟေတ၊ ထိုနေ့၌သာလျှင်၊ အာဂတံ၊ ထား၍၊
ကမ္မသာမိ၊ အမှုလုပ်သောသခင်ထံသို့၊ ဥပါဂမိ၊ ကပ်၏၊ သုကတေန၊
ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊ ထိုကောင်းမှုကံကြောင့်၊ အဟံ၊
ငါသည်၊ တာဝတိံသံ၊ တာဝတိံသာနတ်ဘုံသို့၊ အာဂတ္ထိ၊ ရောက်ပြီး၊ တတ္ထ၊
ထိုတာဝတိံသာနတ်ဘုံ၌၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ မေ၊ ငါ၏၊ ဗျဿံ၊
ဗိမာန်သည်၊ ကုဒ္ဓိကာယ၊ ကုဒ္ဓိပေစ်ဖြင့်၊ သုနိဋ္ဌိတံ၊ ကောင်းစွာတန်ဆင်းအပ်
ပြီး၊ သဟသကံ၊ ဧည့်သွား၊ ခြားကျွတ်ထောင်ရှိ၏၊ သတဂေဏ္ဍ၊ ထုံဆင့်
တရာရှိ၏၊ ဇေဇာဇု၊ များသောတံခွန်ရှိ၏၊ ဟာရိတာမယော၊ အစွဖြင့်ပြီး၏၊ သတံ
သဟဿနိယျ၊ ဟာ၊ တသောင်းသောနန်းဦးစနေဆောင်တို့သည်၊ မေ၊ ငါ၏၊
ဗျဿံ၊ ဗိမာန်၌၊ ပါတုဘဝိံသု၊ ထင်ရှားဖြစ်ကုန်၏၊ ဧဝတ္ထံ၊ နတ်၌ဖြစ်
သော၊ အထ၊ ထိုမှတပါး၊ မာနုသံ၊ လူ၌ဖြစ်သော၊ ယံယံယောနိံ၊ အကြင်
အကြင်ဘာသို့၊ ဥပပဇ္ဇာမိ၊ နောက်ရ၏၊ ဟတ္ထတတ္ထ၊ ထိုထိုတဝ၌၊ မမ၊ ငါ၏၊
သကံပွံ၊ အကြံကို၊ အညယ၊ ထိ၍၊ ပါသာဒေါ၊ ပြာသာဒ်သည်၊ ဥပတိဋ္ဌတိ၊
တည်လာ၏၊ ဟယံဝါ၊ ကြောက်ခြင်းသည်လည်းကောင်း၊ ဆန္ဒိတတ္ထံ
ဝါ၊ ကိုယ်ခက်စာရော်ရှိခြင်းသည်လည်းကောင်း၊ ထောမဟံသောဝါ၊
ကြက်သီးမွေးဗျင်းထခြင်းသည်လည်းကောင်း၊ နုဝိဇ္ဇတိ၊ မရှိ၊ မမ၊ ငါ့အား၊
တာသံ၊ ထိတ်လန့်ခြင်းကို၊ နဇာနာမိ၊ မထိ၊ နှစ်ဖတ်၊ ဤအကျိုးသည်၊ တိဏ
ကုဒ္ဓိယာ၊ မြက်ကုဒ္ဓိလှူခြင်း၏၊ ဖထံ၊ အကျိုးတည်း၊ သိဟဗျုတ္တဝေ၊ ခြင်္သေ့၊
ကျားတို့သည်လည်းကောင်း၊ ဒိဝိစ၊ သစ်သည်လည်းကောင်း၊ အစ္စကောစ၊
ဝံသည်လည်းကောင်း၊ ကတရစ္စကောစ၊ ဝံပလေသသည်လည်းကောင်း၊
သဗ္ဗေ၊ အထုံးရံသောသားရဲတို့သည်၊ ဝံ၊ ငါ့ကို၊ ပရိဝဇ္ဇန္တိ၊ ရှောင်ကွင်း
ကုန်၏၊ နှစ်ဖတ်၊ ဤအကျိုးသည်၊ တိဏကုဒ္ဓိယာ၊ မြက်ကုဒ္ဓိလှူခြင်း၏၊ ဖထံ၊
အကျိုးတည်း၊ သရိသပါစ၊ မြွေကင်းသန်းတို့သည်လည်းကောင်း။

တုတာစ၊ သုတ်တို့သည် လည်းကောင်း၊ အဟိကုမ္ပဏ္ဍရက္ခသာ၊ မြေ
 ကုမ္ပဏ္ဍ ခုက္ခိုက်တို့သည်လည်းကောင်း၊ တေဝိ၊ ထိုသုတ်တို့သည်လည်း၊ ဝံ၊
 ငါ့ကိုပရိဝုဇ္ဇန္တိ၊ ရှောင်ကွင်းကုန်၏၊ ဣဒံပထံ၊ ဤအကျိုးသည်၊ တိဏကုမ္ပိ
 ယာ၊ မြက်ကုမ္ပိလှခြင်း၏၊ ပထံ၊ အကျိုးတည်း၊ အဟံ၊ ငါသည်၊ ပါပသု
 ဝိနုဿ၊ မကောင်းသောအိပ်မက်၏၊ ဒဿနံ၊ မြင်မက်ခြင်းကို၊ နသရာမိ၊
 မအောက်မေ့မိ၊ မဟ္တံ၊ ငါအာ၊ သတိ၊ သတိသည်၊ ဥပဋ္ဌိတာ၊ ထင်၏၊ ဣဒံ
 ပထံ၊ ဤအကျိုးသည်၊ တိဏကုမ္ပိယာ၊ မြက်ကုမ္ပိလှခြင်း၏၊ ပထံ၊ အကျိုး
 တည်း၊ တာယေဝတိဏကုမ္ပိယာ၊ ထိုမြက်ကုမ္ပိကြောင့်သာလျှင်၊ သမ္ပ
 ဒါ၊ စည်းစိမ်တို့ကို၊ အနုတုတ္တာနု၊ ခံစား၍၊ ဂေါတမဿဘဂဝတော၊ ဂေါတ
 မမြတ်စွာဘုရား၏၊ ဓမ္မံ၊ တရားတော်ကို၊ အဟံ၊ ငါသည်၊ သန္တိကရိ၊ မျက်
 မှောက်ပြုရပြီ၊ ဣဒော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနဂုတေကဌေ၊ ကိုးဆဲ
 တကမ္ဘာထက်၌၊ ဟံကမ္ပံ၊ အကြင်အမှုကို၊ အကရိ၊ ပြုပြီ၊ တတော၊ ထိုအခါ
 မှ၊ ပသုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာထိဇာနာမိ၊ မထိစဘူး၊ ဣဒံပထံ၊
 ဤအကျိုးသည်၊ တိဏကုမ္ပိယာ၊ မြက်ကုမ္ပိလှခြင်း၏၊ ပထံ၊ အကျိုးတည်း၊
 စတသော၊ သေးပါးကုန်သော၊ မမိသန္တိဒါစ၊ မမိသန္တိဒါတို့ကို လည်း
 ကောင်း၊ အဗ္ဗု၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို
 လည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်း
 ကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား
 ၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊
 အာယသ္မာ၊ ရှည်သောအသက်တော်ရှိသော၊ တိဏကုမ္ပိဒါယကောထေရော၊
 တိဏကုမ္ပိဒါယက မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊
 အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော
 အစဉ်ဖြင့်၊ တိဏကုမ္ပိဒါယကတ္ထေရဿ၊ တိဏကုမ္ပိဒါယက မထေရ်၏၊
 သတ္တမံ၊ ခုနစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီပြီ။ ။

☐ ဟံသာဝတိယာ၊ ဟံသာဝတီအမည်ရှိသော၊ နဂဇေ၊ မြို့၌၊ တဒါ၊ ထို
 အခါ၌၊ အဇ္ဈာယကော၊ ဗေဒင်ကိုသရဇ္ဈာယံဇာတ်သော၊ မန္တရော၊ ဗေဒင်
 ကိုဆောင်သော၊ တိတ္ထံ၊ ဝေဒါနပါရဂူ၊ ဗေဒင်သုံးကျမ်း ဆုံးခမ်းရောက်
 သော၊ ပြာပစ္စကော၊ ပုစ္ဆာသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဇာတိမာစ၊ မြတ်

သောဇာတ်နှင့်လည်းပြည့်စုံ၏။ သုထိက္ခိတော၊ ကောင်းစွာ သင်အပ်၏။
 သာသိဿယဟိ၊ တပည့်တို့နှင့်၊ ပုရက္ခကော၊ ရှေးရှုစည်ထွက်၊ တောယာဘိ
 သေစနတ္တာယ၊ ရေချိုးအံ့သောဌ၊ တဒါ၊ ထိုအခါ၌၊ နဝရာ၊ မြို့မှ၊ နိက္ခမိ၊ ထွက်
 ၏။ သဗ္ဗဓမ္မာနုပါရဂူ၊ ခပ်သိမ်းသောတရားတို့၌ဆုံးခမ်းရောက်သော၊ ဇိနော
 မာရ်ငါးပါးကိုးအောင်တော်မူသော၊ ပဗုရုတ္တရောနာမဇိနော၊ ပဗုရုတ္တရ
 မြတ်စွာဘုရားသည်၊ ဝိဇာ၊ သာသနာသောဟိ၊ ရဟန္တာတထောင်တို့နှင့်
 ဘွာ၊ နဝရံ၊ မြို့သို့၊ ပါဝိသိ၊ ဝင်တော်မူ၏။ သုစာရုဏှပံ၊ အလွန်တင့်တယ်
 သောအဆင်းရှိသော၊ အနုဗ္ဗကာရိတံဝိယ၊ သင်္ကြာရအောင်ဆုံးမသောဆင်
 ကဲ့သို့၊ အရဟန္တေဟိ၊ ရဟန္တာတို့ဖြင့်၊ ပရိပုတံ၊ ခြံအပ်သောမြတ်စွာဘုရား
 ကို၊ ဒိသ္မာ၊ မြင်၍၊ ဝိတ္တံ၊ ဝိတ်ကို၊ ပဿဒယိ၊ ကြည်ညိုစေပြီး၊ သိရသိ၊
 ဦးခေါင်း၌၊ အဗ္ဗလိ၊ လက်အုပ်ကို၊ ကတွာန၊ ထားသည်ကိုပြု၍၊ သုဗ္ဗတံ၊
 ကောင်းသောအကျင့်ရှိတော်မူသောမြတ်စွာဘုရားကို၊ နမသီ၊ ဝွာန၊ ရှိခိုး
 ၍၊ ပသန္တိ၊ ဝိက္ခော၊ ကြည်ညိုသောဝိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်
 သည်ဖြစ်၍၊ အဟံ၊ ငါသည်၊ ဥတ္တရိ၊ အပေါ်ရုံပုဆိုးကို၊ အဒါသိ၊ ဣပြီး၊
 ဥဘာ၊ သက္ကေဟိ၊ နှစ်ဘက်သောလက်တို့ဖြင့်၊ ပဂ္ဂပဏှ၊ မြှောက်၍၊ သာဓုကံ
 ပုဆိုးကို၊ အဟံ၊ ငါသည်၊ ဥက္ခိပိ၊ ကြံ့ပြီ၊ ယာဝတော၊ အကြင်သူထောက်၊ ဗုဒ္ဓ
 ပရိသာ၊ ဘုရားပရိသာတို့သည်၊ အတ္ထိ၊ ရှိကုန်၏၊ တာဝ၊ သိုမှုထောက်၊ သာ
 ဓုကော၊ ပုဆိုးသည်၊ ဆာဒေထိ၊ ဇုံးထွမ်း၏။ မဟာဝသိက္ခ၊ ကတာဒိနော၊
 များစွာသောရဟန်း အပေါင်းတို့ကိုယူသည်ကို၊ ကတွာ၊ ပြု၍၊ ဝိတ္ထုစာရံ၊
 ဆွမ်းခံတွင်လည်းခြင်းသိုးစေရန္တံ၊ ထည့်လည်စဉ်၊ ဆဒံ၊ ဇုံးထွမ်းခြင်း
 ကို၊ ကရောန္တော၊ ပြုထွက်၊ တဒါ၊ ထိုအခါ၌၊ မမံ၊ ငါ့အား၊ ဟာ၊ ပယန္တော၊ ရွတ်
 စေထွက်၊ အဗ္ဗာထိ၊ တည်၏။ စာရတော၊ အိမ်မှ၊ နိက္ခမန္တံ၊ ထွက်စဉ်၊ သ
 ယန္တံ၊ အလိုလိုဖြစ်တော်မူသော၊ အဂ္ဂပုဂ္ဂလော၊ မြတ်သောပုဂ္ဂိုလ်ဖြစ်တော်
 မူသော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ ဝိထိယံ၊ ခရီးမ၌သာသျှင်၊ ဗြူတော၊
 တည်တော်မူ၏။ မမံ၊ ငါ့အား၊ အနုမောဒနံ၊ အနုမောဒနာကို၊ အကော၊ ပြုတော်
 မူ၏။ ပသန္တိ၊ ဝိက္ခော၊ ကြည်ညိုသောဝိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်း
 မြောက်သည်ဖြစ်၍၊ ယော၊ အကြင်သူသည်၊ မမံ၊ ငါ့အား၊ သာဓုကံ၊ ပုဆိုး
 ကို၊ သဒါသိ၊ ဣပြီး၊ တံ၊ ထိုသူကို၊ ဝိတ္တံ၊ သာသိ၊ ကြားအံ့ဘာသာတော၊
 ဟောတော်မူသော၊ မမံ၊ ငါ၏၊ ဝစနံ၊ စကားတော်ကို၊ သုကာယ၊ နာကြကုန်
 သော၊ တံ၊ သကပ္ပသဟာသာနိ၊ ကမ္ဘာသုံးသောင်းတို့ပတ်လုံး၊ ဒေဝဇေယျ
 နော၊ နတ်ပြည်၌၊ ရုမိဿဟိ၊ ဓမ္မေ၊ ထျော်ရလတ္တံ၊ ပညာသတ္တတ္တံ၊ အကြိမ်ငါး

ဆယ်၊ ဒေဝိန္ဒော၊ နတ်မင်းသည်၊ ဟုတွား၊ ဖြစ်၍၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်
 ကို၊ ကရိယသတံ၊ ပြုလေတ္တံ၊ ဒေဝထောကော၊ နတ်ပြည်၌၊ ဝသန္တဿ၊ နေသော၊ ပု
 ဉ္ဇကမ္ဘသမင်္ဂီနော၊ ကောင်းမှုနှင့်ပြည့်စုံသောသူအား၊ သမန္တာ၊ ထက်ဝန်း
 ကျင်၍၊ ယောဇနသတံ၊ ယူနောတရာတံ၊ နှိတ်တံ၊ နုဿန္တန္တံ၊ ပုဆိုးများထွမ်း
 ဖြင်းသည်၊ ဘဝိယသတံ၊ ဖြစ်လေတ္တံ၊ ဆတ္တံ၊ သက္ကန္တံ၊ သုံးဆယ်ခြောက်ကြိမ်
 စက္ကပတ္တံ၊ စကြာရတနာကိုလည်စေတတ်သော၊ ရာဇာစ၊ စကြာမင်းသည်
 လည်း၊ ဘဝိယသတံ၊ ဖြစ်လေတ္တံ၊ ဝိပုလံ၊ ပြန်ပြောသော၊ ပဒေသရဇ္ဇံ၊ ပဒေသ
 ရာဇ်မင်းအဖြစ်ကို၊ ဂဏနုတော၊ ဂဏန်းအရေအတွက်အားဖြင့်၊ အသင်္ခ
 ယံ၊ မရေတွက်နိုင်၊ တပေ၊ တဝဗ္ဗ၊ သံသရမာနဿ၊ ကျင်လည်သော၊ ပု
 ဉ္ဇကမ္ဘသမင်္ဂီနော၊ ကောင်းမှုနှင့်ပြည့်စုံသောသူအား၊ မနဿ၊ မိတ်ဖြင့်၊
 ပတ္တိတံ၊ တောင့်တအပ်သော၊ သဗ္ဗံ၊ တထိုးရံ၊ အာဝဒေ၊ ထိုတောင့်တဆဲ
 စကန္တံ၊ နိဗ္ဗတ္တံ၊ သတံ၊ ဖြစ်လေတ္တံ၊ ၂။ ကောသေယျကမ္ဘလိယာနံ၊ ပိုးချည်ပု
 ဆိုးကိုလည်းကောင်း၊ ခေါမကပ္ပာသိကာနိစ၊ ခေါမပုဆိုးဝါချည်ပုဆိုး
 တို့ကိုလည်းကောင်း၊ မဟန္တိနိစ၊ အထိုးတိုက်သည်လည်းဖြစ်ကုန်သော၊ နု
 ယာနံ၊ ပုဆိုးတို့ကို၊ အသံနရော၊ ဤသူသည်၊ ဝရိဒဿတံ၊ ဝတ်ရလေတ္တံ၊
 မနဿ၊ မိတ်ဖြင့်၊ ပတ္တိတံ၊ တောင့်တတိုင်းသော၊ သဗ္ဗံ၊ အထိုးရံ၊ ပရိယတ္တ
 တံ၊ ရလေတ္တံ၊ ကေရုဿဿ၊ တဟည်သော ပုဆိုး၏၊ ဝိပါကံ၊ အကျိုးကို၊
 သဗ္ဗဒ၊ အခါခပ်သိမ်း၊ အနုဘောဿတံ၊ ခံစားရလေတ္တံ၊ သော၊ ထိုသူ
 သည်၊ ပစ္ဆားနောက်၌၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍၊ သုက္ကမူထေန၊ ဖြစ်သော
 ကုသိုလ်အကြောင်းရင်းသည်၊ ဝေါဒိတော၊ တိုက်တွန်းအပ်သည် ဖြစ်၍၊
 ဂေါဟမ၊ ဝဘဂဝတော၊ ဂေါတမမြတ်စွာဘုရား၏၊ သာသနေ၊ သာသနာ
 တော်၌၊ ဓမ္မံ၊ အရဟတ္တဖိုလ်ကို၊ သန္တိကရိယသတံ၊ မျက်နှာပြုလေတ္တံ၊
 မေ၊ ငါ၏၊ သုကတံ၊ ကောင်းစွာ ပြုအပ်သော၊ ကမ္မံ၊ ကုသိုလ် ကံသည်၊
 အဟော၊ ဩအံ၊ ဘွယ်ရှိစွ၊ သဗ္ဗညုဿ၊ ခပ်သိမ်းသောတရားကိုသိထော်
 မူသော၊ မဟောထံနော၊ မြတ်စွာဘုရားအား၊ အဟံ၊ ငါသည်၊ ကေသာ
 ဇုကံ၊ ထာလည်သော ပုဆိုးကို၊ ဒတ္တာ၊ ဣရသောကြောင့်၊ အမတံ ပဒံ၊
 နိဗ္ဗာနသို့၊ ပက္ခော၊ ရောက်သည်၊ အဟံ၊ ဖြစ်၏၊ မဏ္ဍပေဝါ၊ မဏ္ဍပ်
 ၌လည်းကောင်း၊ ဂုက္ကမူထော၊ သစ်ပင်းရင်း၌လည်းကောင်း၊ သုညကော၊
 ဆိတ်သော၊ စာရေးအိပ်၌၊ ဝသတော၊ နေသော၊ မမ၊ ငါ့အား၊ ဗျာမတော၊
 တလံ၊ ရှေးထက်၊ နုဿသဒနံ၊ ပုဆိုးအမိုးသည်၊ ဝာရေထိ၊ ဆောင်၏၊ ၂။ ဝ
 ရံ၊ သင်္ကန်းကိုလည်းကောင်း၊ ပစ္စယဉ္စ၊ သင်္ကန်းမှတပါးသောပစ္စည်းကိုလည်း

ကောင်း၊ အဝိညတ္တံ၊ မတောင်းမူ၍၊ နိဝါသေမိ၊ ဝတ်ရုံ၏။ အန္တသ၊ သွမ်းကို
 လည်းကောင်း၊ ပါနုဿ၊ အပျော်ကိုလည်းကောင်း၊ အဟံ၊ ငါသည်၊ ဝေဘိ၊
 ခု၏။ ဣဒံပထံ၊ ဤအကျိုးသည်၊ ဥတ္တရေယျဿ၊ အပေါ်ရုံပုဆိုးအလှူ၏။ ပထံ၊
 အကျိုးတည်း။ ။ ဣထော၊ ဤဘဒ္ဒကမ္ဘာမှ။ သတသ၊ တပေ၊ ကေပွေ၊ ကမ္ဘာ
 တထိန်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံကမ္ဘံ၊ အကြွင်းအမှန်၊ အကရိ၊ ပြုပြီး၊ တ
 ထော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစ
 သူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဝတ္တဒါနဿ၊ ပုဆိုးအလှူ၏။ ပထံ၊ အကျိုး
 တည်း။ ။ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါ
 တို့ကို လည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေ ဝိမောက္ခဝဂ်စ၊ ဤ
 ဝိမောက္ခတို့ကို လည်းကောင်း၊ ဆဋ္ဌာ ဘိညာ၊ ခြောက်ပါးသော အဘိ
 ညာဉ်တို့ကို လည်းကောင်း၊ သန္တိကတာ၊ မျက်မှောက် ပြုအပ်ကုန်ပြီး
 ဗုဒ္ဓဿ၊ မြတ်စွာ ထုရား၏။ သာသနံ၊ အဆုံး အမတော်ကို။ ဣတံ၊ ပြု
 အပ်ပြီး ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊
 ဥတ္တရေယျဒါယကောဇထေရော၊ ဥတ္တရေယျဒါယကမထေရ်သည်။ ဣမာ
 ဝါထာယော၊ ဤဝါထာတို့ကို၊ အဘာထိတ္ထ၊ ရွတ်ဆိုတော်မူပြီး ။ ဣတိ
 ဣဒံနန္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက် အစဉ်ဖြင့်၊ ဥတ္တရေယျဒါယ
 ကတ္ထေရဿ၊ ဥတ္တရေယျဒါယကမထေရ်၏။ အဋ္ဌမံ၊ ရှစ်မြောက်သော၊ အပ
 ဒါနံ၊ အပဒါနသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၄-ဝဇ္ဇာဒကဝဂ်-၃၄၁-ဓမ္မသဝနိယတ္ထေရ်အပဒါနံ။

သဗ္ဗဓမ္မာနပါရဂူ၊ ခပ်ထိမ်းသော ဘုရားတို့၏ ဆုံးကမ်းရောက်သော၊
 ပဒုရတ္ထရောနာမဇိနော၊ ပဒုရတ္ထရ်မြတ်စွာထုရားသည်၊ စထုသဗ္ဗံ၊ သဗ္ဗာ
 ထေးပါးတရားကို၊ ပကာသန္တော၊ ပြီးတော်မူလျက်၊ ဗဟုဇနံ၊ များစွာသော
 သူကို၊ သန္တာရေထိ၊ ကပ်တင်တော်မူ၏။ ။ အဟံ၊ ငါသည်၊ တေနာမ
 ယေန၊ ထိုအခါ၌၊ ဥဂ္ဂတာပနော၊ ထက်သော အကျင့်ရှိသော၊ ဇေဋ္ဌထေ၊ ရေသေ
 သည်၊ ဟုတွာ၊ ဖြစ်၍၊ ဝါကစိရာနံ၊ ထောင်တေသင်္ကန်းတို့ကို၊ ဝုနန္တော၊ ခါ
 လျက်၊ တဒါ၊ ထိုအခါ၌၊ အဓမ္မရေ၊ ကောင်းကင်၌၊ ဝတ္ထာမိ၊ သွား၏။ ။ ဗုဒ္ဓသေ
 ဋ္ဌဿ၊ ထုရားမြတ်၏၊ ဥပရိ၊ အထက်၌၊ ဝန္တု၊ သွားခြင်းငှါ၊ အဟံ၊ ငါသည်၊
 နဝိသဟာမိ၊ မံ၊ ပကျိဋ္ဌက်တို့သည်၊ သေလံ၊ ကျောက်တောင်ကို၊ အာဂမ္မ
 စွ၍၊ ဝမနံ၊ သွားခြင်းသို့၊ နုထတိဣဝ၊ မရသကဲ့သို့၊ တဒါ၊ ထိုအခါ၌၊ ဝမနံ၊

ချုပ်ကုန်၏။ သောသံ၊ ထိုသင်္ခါရတရားတို့၏။ ဂူပသမော၊ ငြိမ်းရာဖြစ်သော
 နိဗ္ဗာန်သည်။ သုခေါ၊ ချမ်းသာ၏။ ဂါထာ၊ ဂါထာတို့ကို။ သဟသုဏိ၊ ထွာနာ
 နာသည်နှင့်တကွ။ ပုဗ္ဗကမ္ဘံ၊ ရှေးပြုသောကုသိုလ်ကံကို။ အနုဿာရိ၊ အစံ
 မေ့ပြီ။ ကောသနေ၊ ထရသေခနေရာ၌။ နိသိဒိတော၊ ထိုင်နေ၍။ အရဟတ္တံ၊ အရ
 ဟုတ္တုဒိတ်သို့။ အပါဝုဏိ၊ ရောက်ပြီ။ အဟံ၊ ငါသည်။ ဇာတိယာ၊ မွေးဖွား
 သည်မှ။ သတ္တဝေယော၊ ခုနစ်နှစ်သာရှိသေးသျှက်။ အရဟတ္တံ၊ အရဟတ္တုဒိတ်
 သို့။ အပါဝုဏိ၊ ရောက်ပြီ။ စက္ခုမာ၊ မြတ်စွာဘုရားသည်။ ဂုဏံ၊ ဂုဏ်ကို။
 အညာယ၊ ထိ၍။ ဗျဇ္ဈေ၊ မြတ်စွာဘုရားသည်။ ဥပသမ္ပာဒယိ၊ ပဉ္စင်းခံပေးပြီ။
 အဘံ၊ ငါသည်။ ဒါရကောဝ၊ သူငယ်သည်လျှင်။ သန္တော၊ ဖြစ်ထွက်။ ကရဏီ
 ယံ၊ ပြာတွယ်ကိစ္စကို။ သမာဒယိ၊ ပြု၍ပြီးစေပြီ။ မေ၊ ငါ့အား။ အဇ္ဈယနေ၊
 သကျပုဏ္ဏဿ၊ မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌။ ကရဏီယံ၊
 ပြာတွယ်ကိစ္စသည်။ ကိ၊ အဘယ်မှာရှိတော့အံ့နည်း။ အတော၊ ဤသဒ္ဓ
 ကမ္ဘာမှ။ သဘသဟသေ၊ ကပ္ပေ၊ ကမ္ဘာတစ်နားထက်၌။ တဒါ၊ ထိုအခါ၌။
 ယံကမ္ဘံ၊ အကြင်အမှုကို။ အကရိ၊ ပြုပြီ။ တတော၊ ထိုအခါမှ။ ပတုတိ၊ စ၍။ ဒုဂ္ဂ
 တိ၊ ဒုဂ္ဂတိဘဝကို။ နာတိ၊ ဇာနာမိ၊ မသိစဘူး။ ဣဒံ၊ ဤအကျိုးသည်။
 သဒ္ဓမ္မသဝနေ၊ သဒ္ဓမ္မသဝနဿ၊ သူတော်ကောင်းတရားနာခြင်း၏။ ဖလံ၊ အ
 ကျိုးတည်း။ စတသေသာ၊ လေးပါးကုန်သော။ ပမိသန္တိဒါ၊ ပမိသန္တိဒါတို့
 ကိုသည်ကောင်း။ အဗ္ဗ၊ ရှစ်ပါးကုန်သော။ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့
 ကိုသည်ကောင်း။ ဆဇ္ဇာဘိညာ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုသည်
 ကောင်း။ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား
 ၏။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။ အတ္ထံ၊ ဤသို့လျှင်။
 အာယသ္မာ၊ ရှည်သောအသက်တော်ရှိသော။ ဓမ္မသဝနိယောထေရော၊ ဓမ္မသ
 ဝနိယမထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အဘာထိတ္ထံ၊
 ရှုတ်ဆိုတော်မူပြီ။ အတိ၊ အမိနာနုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်
 အစဉ်ဖြင့်။ ဓမ္မသဝနိယတ္ထေရဿ၊ ဓမ္မသဝနိယမထေရ်၏။ နဝမံ၊ ကံး၊ ခု
 မြောက်သော။ အပဒါနံ၊ အပဒါနံသည်။ သမတ္တံ၊ ပြီးပြီ။ ။

၃၄-ဓန္ဓောဒကထာ-၃၄ ၂-ဥက္ခိတ္တပဒုမိယတ္ထေရအပဒါနံ၊

ဟံသာဝတီယာ၊ ဟံသာဝတီအမည်ရှိသော၊ နဂဓေ၊ မြို့၌။ တဒါ၊ ထိုအခါ
၌။ မာလိကာ၊ ပန်းသည်သည်။ အဟာသိ၊ ဖြစ်ပြီ။ ပဒုမသရံ၊ ပဒုမာကြာ

အိုင်သို့၊ ဩဂါဟေတွာ၊ သက်ဆင်း၍၊ အဟံ၊ ငါသည်၊ သတပတ္တံ၊ အချစ်တရား
 ရာပဒုမာကြာကို၊ ဩပိနိံ၊ ဆွတ်ခူးပြီး၊ သဗ္ဗဓမ္မာနပါရဂူ၊ အလုံးစုံယောတ
 ရားတို့၏ဆုံးခမ်းရောင်သော၊ သန္တမိက္ခေတိ၊ ငြိမ်သက်သောစိတ်ရှိကုန်သော
 တာဒိတိ၊ သည်းခံခြင်းကျေးဇူးနှင့်ပြည့်စုံတော်မူကုန်သော၊ ဝိကာသဝေဟိ
 ရဟန္တာတို့မှ၊ သုဗ္ဗေဟိ၊ စင်ကြယ်ကုန်သော၊ ဆဇ္ဇာတိညေဟိ၊ ခြောက်ပါးသော
 အဘိညာဉ်တော်မူကုန်သော၊ သတသဟဿသိသေဟိ၊ တသိန်းသော
 ရဟန္တာတို့နှင့်၊ သဟ၊ တကွ၊ သောပဒုရုတ္တရောနာမဇိနော၊ ထိုပဒုရုတ္တရ
 အမည်တော်ရှိသောမြတ်စွာထုရားသည်၊ မမ၊ ငါ၏၊ ဝုနိံ၊ ကြီးပွားခြင်းကို၊
 သမန္ဓေသံ၊ ရှာထွက်၊ ပုရိသုတ္တမော၊ မြတ်စွာထုရားသည်၊ အဂေန္တိ၊ ကြွလာ
 တော်မူ၏၊ အဟံ၊ ငါသည်၊ ဧဝေဒေဝံ၊ နတ်ထက်နတ်ဖြစ်တော်မူသော၊
 သယမ္ဘု၊ အလိုလိုဖြစ်တော်မူသော၊ သောကနာယကံ၊ မြတ်စွာထုရားကို၊
 ဒိသ္မာန၊ မြင်၍၊ သတပတ္တံ၊ အချစ်တရားရာပဒုမာကြာကို၊ ဝဏေ၊ အညာဉ်၊
 ဆိန္ဒုတွာ၊ မြတ်၍၊ တဒါ၊ ထိုအခါ၌၊ အဗ္ဗရေ၊ ကောင်းကင်၌၊ ဥက္ခိပိ၊ မြောက်
 ပတ်ပူးစင်ပြီး၊ ဝီရ၊ ကြီးသောလုံ့လရှိတော်မူသောမြတ်စွာထုရား၊ တဝံ၊
 အရှင်ထုရားသည်၊ သောကဇေဋ္ဌော၊ သောက၏အမှူးဖြစ်တော်မူသော၊ နရာ
 သဘော၊ လူတို့ထက်မြတ်တော်မူသော၊ ဗုဒ္ဓေါ၊ ထုရားသည်၊ ယဒိယိယာ၊
 အကယ်၍ဖြစ်မူကား၊ သတပတ္တာ၊ ပဒုမာကြာတို့သည်၊ သယံ၊ အလိုလို၊
 ဂတံ၊ သွား၍၊ တော၊ အရှင်ထုရား၏၊ မတ္တကေ၊ ဦးထိပ်ထက်၌၊ ဝေရယန္တု၊
 ဆောင်စေကုန်သတည်း၊ မဟာဝီရော၊ ကြီးသောလုံ့လရှိတော်မူသော၊
 သောကဇေဋ္ဌော၊ သောက၏အမှူးဖြစ်တော်မူသော၊ နရာသဘော၊ မြတ်စွာ
 ထုရားသည်၊ အဓိဋ္ဌဟိ၊ ခြံ့နှံ့တော်မူ၏၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ အာနု
 ဘာဝေန၊ အာနုဘော်တော်အားဖြင့်၊ တေ၊ ထိုကြာတို့သည်၊ မတ္တကေ၊
 ဦးထိပ်ထက်၌၊ ဝေရယိံသု၊ ဆောင်ကုန်၏၊ သုကတေန၊ ကောင်းစွာ
 ပြုအပ်သော၊ တေနကမ္ပေန၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတ
 နာပဏိဓိဟိစ၊ စေတနာထုတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ
 ဒေဟံ၊ လူ၌ဖြစ်သောကုန်ကို၊ ဇဟံတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံ
 သံ၊ တာဝတိံသာဘုံသို့၊ အဂန္တိံ၊ ရောက်ပြီး၊ တတ္ထ၊ ထိုတာဝတိံသာ
 နတ်ပြည်၌၊ မေ၊ ငါ၏၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ဗျဉ္ဇံ၊ ဝိမာန်ကို၊
 သတပတ္တန္တိ၊ သတပတ္တဟူ၍၊ ဝုပ္ပတိ၊ ဆိုအပ်၏၊ သဗ္ဗိယောဇနမုဗ္ဗိန္ဒု၊
 ယုဇနာ၊ ခြောက်ဆယ်မြင့်၏၊ တိံသယောဇနပိတ္တတံ၊ ယုဇနာသုံးဆယ်
 ကျယ်၏၊ သဟဿက္ခတ္တံ၊ အကြိမ်တထောင်၊ ဒေဝိဇ္ဇော၊ နတ်တို့ကို

အစိုးရသောသိကြားမင်းသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ အကောရယိ၊ ပြုပြီ၊ ပဉ္စသတ္တတိစက္ခု၊ ခုနစ်ဆယ့်ငါးကြိမ်တိုင်တိုင်၊ အဘိ၊ ငါသည်၊ စက္ခုစက္ခု၊ စကြာမင်းသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဝိပုလံ၊ ယျ၊ ပြောသော၊ ပဒေ သရန္တံ၊ ပဒေ ဟု၊ စမင်းအဖြစ်ကိုကား၊ ဂဏနတော၊ ဂဏနံ၊ အရေအတွက်အားဖြင့်၊ အသံခယံ၊ မရေတွက်နိုင်၊ ဝုဗ္ဗေ၊ ရှေး၌၊ အတ္တနော၊ မိမိ၏၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ သကံကမ္ဘံ၊ မိမိပြုသောကုသိုလ်၏အကျိုးကို၊ အနုဘောသိ၊ ခံစားမပြီ၊ တေနေဝေကပဒုမေန၊ ထိုပဒုမာကြာတပွင့်၊ ကြောင့်သာလျှင်၊ သမ္ပဒါ၊ စည်းစိမ်တို့ကို၊ အနုဘုတွာန၊ ခံစား၍၊ ဂေါတမဿဘဂဝတော၊ ဂေါတမမြတ်စွာဘုရား၏၊ ဓမ္မံ၊ တရားကို၊ အဟံ၊ ငါသည်၊ သန္တိကရိ၊ မျက်မှောက်ပြုပြီ၊ မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာ၊ နိဂ္ဂဟိ၊ ဝါကရိ၊ ဖျတ်ကြဉ်းသဖြိုဟ်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမုဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်ကြီးသည်၊ ဗန္ဓနံ၊ အရှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊ ဝိဟရတံ၊ ဣဝ၊ နေသကဲ့သို့၊ အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟရမိ၊ နေရ၏၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သံတသဟသောကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ယံဝုပ္ပံ၊ အကြင်ပန်းကို၊ အဘိပူအယိ၊ မူဇေဗိ၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စဉ်း၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နု၊ ထိုအနာမိ၊ မထိစဘူး၊ နှစ်ဖလံ၊ ဤအကျိုးသည်၊ ဧကပဒုမဿ၊ တရားသာပဒုမာ၏၊ ဖထံ၊ အကျိုးတည်း၊ စတသေသာ၊ လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိ၊ မာက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဇ္ဇာဘိညာ၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ ဝေယသဿ၊ ရှည်သောအသက်တော်ရှိသော၊ ဥက္ခိတ္တပဒုမိယော၊ ထေရေ၊ ဥက္ခိတ္တပဒုမိယမထေရ်သည်၊ ဣမာဂါထာသေသာ၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတံ၊ ဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ဥက္ခိတ္တပဒုမိယတ္ထေရဿ၊ ဥက္ခိတ္တပဒုမိယမထေရ်၏၊ ဒဿမံ၊ ဆယ်ခုမြောက်သော၊ အာဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။

ဥဒါနံ၊ ဥဒါနံသည်ကား၊ ဂန္ဓေ ဒကာ၊ ဂန္ဓမူမိယမထေရ်၊ ပူဇနိ၊ ဥဒကာပူဇကမထေရ်၊ ပုန္နာဂ၊ ပုန္နာဂပုဂ္ဂိုလ်မထေရ်၊ ဧကဒုသိတာ၊ ဧကဒုသါဒါယက

မြတ်စွာဘုရားသည်၊ အန္တလိက္ခေ၊ ကောင်းကင်၌၊ မြို့တော၊ ရုပ်တော်
 မူလျက်၊ မေ၊ ငါ့အား၊ အနုမောဒနံ၊ အနုမောဒနာကို၊ အကာ၊ ပြုတော်
 မူ၏။ ။ ဣမိနာကေပဒုမေနစ၊ ဤတပွင့်သောပဒုမာအလှူကြောင့်လည်း
 ကောင်း၊ စေတနာ ပဏိဗိဟိစ၊ စေတနာဆုတောင်း၊ ခြင်းတို့ဖြင့် လည်း
 ကောင်း၊ ကပ္ပာနံသတသဟသံ၊ ကမ္ဘာတဝိန်းပတ်ထုံး၊ ဝိနိပါတံ၊ အပါယ်
 ထိုးနဝတ္ထဝိ၊ မလားလတ္တံ၊ ။ ဣဒံစနံ၊ ဤစကားကို၊ ဝတ္တာ၊ ဆို၍၊ ဇလဇုတ္တ
 ရနာမကော၊ ပဒုရုတ္တနုအမည်ရှိသော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ မေ၊
 ငါ၏၊ ကမ္ပံ၊ ကောင်းမှုကို၊ ပဏိက္ခေတွာ၊ ကြား၍၊ ယေနပတ္တိတံ၊ အကြင်
 အလိုရှိအပ်သောအရပ်သို့၊ အဂမာ၊ ကြွသွားတော်မူ၏။ ။ ဣတော၊ ဤတခွ
 ကမ္ဘာမှ၊ သတသဟသေကပ္ပေ၊ ကမ္ဘာတဝိန်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံ
 ကမ္ပံ၊ အကြင်အမှုကို၊ အကရိ၊ ပြုပြုဘတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊
 ဒုဂ္ဂတိဘဝကို၊ နာထိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာ
 ယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ ။ စတသေသာ၊ လေးပါးကုန်
 သော၊ ပဗ္ဗိသန္တိဒါ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊ အဠှ၊ ရှစ်ပါးကုန်သော၊
 ဣမဝိမာက္ခာပိစ၊ ဤဝိမောက္ခတို့ကို လည်းကောင်း၊ ဆဇ္ဇာထိညာ၊ ခြောက်
 ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြု
 အပ်ကုန်ပြီ၊ ဗုဒ္ဓသံ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
 ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့၍၊ အာယသ္မာ၊ ရှည်သောအသက်တော်ရှိသော၊
 ကေပဒုမိယောထေရော၊ ကေပဒုမိယထေရ်သည်၊ ဣမာဂါထာယော၊
 ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊
 ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ကေပဒုမိယတ္ထေရသော၊ ကေပဒုမိ
 ယထေရ်၏၊ ပဠမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနသည်၊ သမတ္တံ၊
 ပြီးပြီ။ ။

၃၅ ကေပဒုမိယဝဂ်-၃၄၄-တိဇျပ္ပယမာထိယတ္ထေရအပဒါနိ၊

☞ စန္ဒဘာဂနဒိတိဇေ၊ စန္ဒဘာဂါမြစ်နား၌၊ တဒါ၊ ထိုအခါ၌၊ ဝါနရော၊
 မျောက်သည်၊ အဟောထိံ၊ ဖြစ်ပြီ၊ ပဗ္ဗတန္တဒရ၊ တောင်ကြား၌၊ နိသိန္နံ၊ နေ
 တော်မူသော၊ ဒိသာဝဗ္ဗာ၊ အရပ်ရပ်ထိမ်းတို့ကို၊ ဩဘာသေန္တံ၊ ထွန်း
 တောက်ပသော၊ ဗုဒ္ဓိတံ၊ ပွင့်သော၊ သာထရာဇံ၊ အင်ကြင်းပင်မင်းကဲ့

ထို့၊ လက္ခဏာနုဗျန္တ နုပေတံ၊ လက္ခဏာတော်ငယ်တို့နှင့်ပြည့်စုံသော၊ ဝိသေဇ်
 ကိလေသာ မြှောက်တော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊
 အတ္တမနော၊ ဝမ်းမြောက်သည်၊ အဟုံ၊ ဖြစ်ပြီ၊ ဥဒပ္ပဝိတ္တော၊ တက်ကြွ
 သောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဝီတိယာ၊ ဝီဟိ
 ဖြင့်၊ ဘဠမာနသော၊ ရွှင်သောစိတ်ရှိသည်ဖြစ်၍၊ တိဏိဥပ္ပထဝုပ္ပာနိ၊ သုံးပွင့်
 သောကြာဖြူတို့ကို၊ မတ္တကေ၊ ထိပ်ထက်၌၊ အဘိရောပယိံ၊ တင်လှူပူဇော်
 ပြီ၊ ဝုပ္ပာနိ၊ ပန်းတို့ကို၊ အဘိရောပေတွာ၊ တင်လှူပူဇော်၍၊ ဝိပဿိသာ၊
 ဝိပဿိအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာဘုရားအား၊ သဂါရဂေါ၊
 ရိုသေခြင်းနှင့်တကွ၊ ဩနမိတွာ၊ ညွတ်၍၊ ဥတ္တရာရဂေါ၊ မြောက်အရပ်သို့
 ရှေးရှုထောက်၊ ဗက္ကမိ၊ ဗဲသွား၏၊ ဝပိကုဋိတော၊ နောက်ဆုတ်၊ စေတသာ၊
 စိတ်ဖြင့်၊ ဂစ္ဆန္တော၊ သွားသည်ရှိသော်၊ သေလန္တရေ၊ ကောင်ကြား၌၊ ပပ
 တိတွာ၊ ကျ၍၊ ဇိဝိထက္ခယံ၊ အသက်ကုန်ခြင်းသို့၊ ပါဝုဏိံ၊ ရောက်ပြီ၊
 သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊ ထိုကောင်းမှုကံကြောင့်
 ထည်းကောင်း၊ စေတနာမဏိဝီဟိစ၊ စေတနာဆုတောင်းခြင်းကြောင့်လည်း
 ကောင်း၊ မာနုသံဒေဟံ၊ ထု၌ဖြစ်သောကိုယ်ကို၊ ဇယိတွာ၊ စွန့်၍၊ အဟံ၊ ငါ
 သည်၊ ဘာဝတိံ သံ၊ ဘာဝတိံ သာနတ်ဘုံသို့၊ အဂစ္ဆိံ၊ ရောက်ပြီ၊ သတာ
 နိတိဏိခတ္တုပ္ပ၊ အကြိမ်သုံးရာတိုင်တိုင်လည်း၊ ဒေဝဇန္တုနတ်မင်း၏အဖြစ်
 ကို၊ အကာရယိံ၊ ပြုပြီ၊ သတာနိပဉ္စခတ္တုပ္ပ၊ အကြိမ်ငါးရာတိုင်တိုင်လည်း၊ အ
 ဟံ၊ ငါသည်၊ စက္ကဝတ္တိ၊ စကြာမင်းသည်၊ အဟောသိံ၊ ဖြစ်ပြီ၊ ဣတော၊
 ဤတဒ္ဒကမ္ဘာမှ၊ ကေနုဝတေကဗ္ဗေ၊ ကိုးဆဲ တကမ္ဘာထက်၌၊ ယံဝုပ္ပံ၊ အကြင်
 ပန်းကို၊ အဘိပူဇယိံ၊ ပူဇော်ပြီ၊ ထတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊
 ဒုဂ္ဂတိဘဝကို၊ နာဘိ ဇာနာမိ၊ မထိစဘူး၊ ဣဒံပယံ၊ ဤအကျိုးသည်၊
 ဗုဒ္ဓပူဇာယ၊ သုရားကိုပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ စတသေသာ၊
 လေးပါးကုန်သော၊ ပဒိုသန္တိဒါစ၊ ပဒိုသန္တိဒါ တို့ကိုလည်းကောင်း၊ အဠ၊
 ရှစ်ပါးကုန်သော၊ ဣပေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို လည်းကောင်း၊
 ဆဠာဘိညာစ၊ မြောက်ပါးသောအဘိညာဉ် တို့ကိုလည်းကောင်း၊ သန္တိ
 ကာဘာ၊ ချက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊
 အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယာသွာ၊
 ရှည်သောသက်တော်ရှိသော၊ တိဏုပ္ပထမာလိယောထေရော၊ တိဏုပ္ပထ
 မာလိယံမ ထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊
 ရွတ်ဆိုတော်မူပြီ၊ ဣတိဣဒိနာ နုတ္တမေန၊ ဤသို့သော အစဉ်ဖြင့်၊ တိ

ဣပ္ပလမာလိယတ္ထေရုဿ၊ ဣဣပ္ပလမာလိယမထေရ်ဇာ၊ ဒုတိယံ၊ နှစ်ခု
မြောက်သော၊ အပဒါနိ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၅-ကောပဒုမိယဝဂ်၊-၃၄၅-ဓဇဒါယကတ္ထေရအပဒါနိ၊

လောကဓဇဋ္ဌော၊ လောကဇာဏိအဋ္ဌား၊ ဖြစ်တော်မူသော၊ နုရာသဘော၊ လူတို့
ထက်မြက် တော်မူသော၊ ဝိသောနာမ၊ ဝိသောအမည် တော်ရှိသော၊
သတ္တာ၊ မြတ်စွာဘုရားသည်၊ အဟု၊ ပွင့်တော်မူ၏၊ ကယော၊ သုံးပါးကုန်
သော၊ ဥပမိက္ခယော၊ ဥပမိဇာန်ကုန်ခြင်းတို့ကို၊ ဒိသ္မာ၊ မြင်၍၊ မယာ၊ ငါသည်၊
ဓဇံ၊ တံခွန်ကို၊ အာရောပိတံ၊ တင်အပ်ပြီ၊ ဣ၊ သုကတေန၊ ကောင်းစွာ
ပြုအပ်သော၊ တေနကဗ္ဗေနစ၊ ထိုကောင်းမှု ကံကြောင့် ထည်းကောင်း၊
စေတနာပဏိမိဟိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့် ထည်းကောင်း၊
မာနုသံဒေယံ၊ လှည့်ဖြစ်သောကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊
တာပတိံသံ၊ တာဝတိံသနတ်ဘုံသို့၊ အဂန္တိ၊ ရောက်ပြီ၊ သတာနိ
တိဏိဓတ္တုဗ္ဗ၊ အကြိမ်သုံးရာ တိုင်တိုင်ထည်း၊ ဒေဝဇ္ဇံ၊ နတ်မင်း၏
အဖြစ်ကို၊ အကမယိံ၊ ပြုပြီ၊ သတာနိပဗ္ဗဓတ္တုဗ္ဗ၊ အကြိမ်ငါးရာတိုင်တိုင်
ထည်း၊ အဟံ၊ ငါသည်၊ စက္ကဝတ္တံ၊ စကြာမင်းသည်၊ အဟောသိံ၊ ဖြစ်ပြီ။ ။
ဝိသုလံ၊ ပြန်ပြောသော၊ ပဒေသဇ္ဇံ၊ ပဒေသရာဇ်၏အဖြစ်ကို၊ ဂဏနတော၊
အရှေ့အတွက်အားဖြင့်၊ အသံဓယံ၊ မရှေ့မတွက်နိုင်၊ ပုဗ္ဗေ၊ ရှေး၌၊ အတ္တနော
မိမိဇာ၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ သူကံကမ္မံ၊ မိမိကောင်းမှုကံ၏
အကျိုးကို၊ အနုဘာသိ၊ ခံစားရ၏၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှာ၊ ဧဒေဝ
တောကပ္ပေ၊ ကိုးဆဲ၌၊ နန္ဒကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံကမ္မံ၊ အကြင်
ကောင်းမှုကံကို၊ အကရိံ၊ ပြုပြီ၊ တတော၊ ထိုအခါမှာ၊ ပထုတိ၊ မှစ၍၊
ဒုဂ္ဂတိံ၊ ဒုဂ္ဂဘိဘဝကို၊ နာဘိဒာနာမိ၊ မသိစဘူး၊ ဣဒံဗလံ၊ ဤအကျိုးသည်၊
ဓဇဒါနဿ၊ တံခွန်အလှူ၏၊ ဗသံ၊ အကျိုးတည်း၊ အဟံ၊ ငါသည်၊ အဇ္ဇံ၊
ယခု၊ ဣတ္ထမာနော၊ အသိရှိသည်ရှိသော်၊ သကာနနံ၊ ဟိမဝန္တာတောနှင့်
တက္ကသပရိတံ၊ စကြာဇ္ဇောတော်နှင့်ထက္ကသောအရပ်ကို၊ ခေါမဒုသေ န၊
ခေါမဝုဆိုဖြင့်၊ ဣဒေယျံ၊ ဇူးထွင်းနိုင်၏၊ တဒါ၊ ထိုအခါ၌၊ မဟ္တာ၊ ငါသည်
ကတောကဘဿ၊ ပြုအပ်သော ကောင်းမှုကံ၏၊ ဝလံ၊ အကျိုးတည်း။ ။
တောသော၊ ထေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့ကို ထည်း
ကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို

လည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်း
ကောင်း၊ သဒ္ဓိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထူး
၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊
အာယသ္မာ၊ ရှည်သောအသက်တော်ရှိသော၊ ဇေဒါယကောထေရော၊ ဇေ
ဒါယကမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အဘာထိတ္ထ၊
ရွတ်ဆိုတော်မူပြီ၊ ၊ ဣကိဣမိနာ ခုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ ဇေ
ဒါယကတ္ထေရဿ၊ ဇေဒါယကမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊
အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၅-ကေပဒုမိယဝဂ်-၃၄၆-တိကိကိကိပူဇကတ္ထေရအပဒါနံ၊

ဟိမဝန္တဿ၊ ဟိမဝန္တာ၏၊ အဝိဒ္ဓရေ၊ မနိုးမဝေးသောအရပ်၌၊ ဘုတ
ဂဏောနာမ၊ ဘုတဂဏအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏၊
တတ္ထ၊ ထိုတောင်၌၊ နုမဂ္ဂမ္ဘိ၊ သစ်ပင်ပျား၌၊ ဝိသဂ္ဂိတံ၊ ဆွဲထားသော၊ ပံသုကူ
လံ၊ ပံသုကူသင်္ကန်းကို၊ အဗ္ဗသံ၊ မြင်ပြီ၊ ၊ အဟံ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊
တိကိကိကိပူဇာနိ၊ သုံးပွင့်သောဆည်းလည်းပန်းတို့ကို၊ ဩပိနိတွာ၊
ဆွတ်၍၊ ဘဋ္ဌော၊ ရှင်သောငါသည်၊ ဟဋ္ဌေနပိ၊ န၊ ရှင်သောပိတ်ဖြင့်၊
ပံသုကူလံ၊ ပံသုကူသင်္ကန်းကို၊ အပူဇယိံ၊ ပူဇော်ပြီ၊ ၊ ဣတော၊ ဤဘဒ္ဒ
ကမ္ဘာမှ၊ ကေတိံသေကပ္ပေ၊ သုံးဆွဲ တကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊
ယံကမ္ဘံ၊ အကြင် ပန်းပူဇော်ခြင်း အမှုကို၊ အကရိံ၊ ပြုပြီ၊ ဘတော၊ ထို
အခါမှ၊ ပာသုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊
ဣဒံပထံ၊ ဤအကျိုး သည်၊ တိတ္ထံ ဝုပ္ပာနံ၊ သုံးပွင့်သောပန်းတို့၏၊ ပထံ၊ အကျိုး
တည်း၊ ၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါ
တို့ကို လည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေ ဝိမောက္ခာပိစ၊ ဤ
ဝိမောက္ခတို့ကို လည်းကောင်း၊ ဆဋ္ဌာ ဘိညာစ၊ ခြောက်ပါးသော အဘိ
ညာဉ်တို့ကို လည်းကောင်း၊ သဒ္ဓိကတာ၊ မျက်မှောက် ပြုအပ်ကုန်ပြီ၊
ဗုဒ္ဓဿ၊ မြတ်စွာ ထူး၏၊ သာသနံ၊ အဆုံး အမတော်ကို၊ ကတံ၊ ပြု
အပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောအသက်တော်ရှိသော၊ တိ
ကိကိကိပူဇကောထေရော၊ တိကိကိကိပူဇကမထေရ်သည်၊ ဣမာဂါယာ
ယော၊ ဤဂါယာတို့ကို၊ အဘာထိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ၊ ဣကိဣမိနာ
ခုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက် အစဉ်ဖြင့်၊ တိကိကိကိပူဇကတ္ထေ

ရဿ၊ ဘိက္ခိကံ၊ ဘိက္ခိပူဇကမထေရ်၏ စတုတ္ထံ၊ ထေးချ၊ မြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။

၃၅-ကေပဒုမိယဝဂ်-၃၄၇-နဋ္ဌာဂါရိယတ္ထေရ်အပဒါနိ။

ဟိမဝန္တာဿ၊ ဟိမဝန္တာ၏၊ အဝိဒ္ဓုရေ၊ မနိုးမဝေသောအရပ်၌၊ ဟာရိတောနာမ၊ ဟာရိတမည်သော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထိုတောင်၌၊ နာရဒေါနာမ၊ နာရဒအမည်တော်ရှိသော၊ သယန္တု၊ မြတ်စွာတုရားသည်၊ ဓူက္ခမူထေ၊ သစ်ပင်းရင်း၌၊ တဒါ၊ ထိုအခါ၌၊ ဝသိ၊ နေတော်မူ၏။ အဟံ၊ ငါသည်၊ နဋ္ဌာဂါရံ၊ ကျူအိပ်ကို၊ ကရိတွာန၊ ပြု၍၊ ထိထေန၊ မြက်ဖြင့်၊ သာဒယိ၊ ရိုးပြု၊ အဟံ၊ ငါသည်၊ စကံမံ၊ စင်္ကြံကို၊ သောယေ၊ တွာန၊ သုတ်သင်၍၊ သယန္တုဿ၊ မြတ်စွာတုရားအား၊ အဒါယိ၊ ရှူပြု၊ အဟံ၊ ငါသည်၊ စတုဒ္ဓသေသုကဗ္ဗေသု၊ တဆဲ၊ ထေးကမ္ဘာကို၊ တိုင်တိုင်၊ ဒေဝဇောကော၊ ခုတ်ပြည်၌၊ ရမိ၊ ခွေထောင်ပြု၊ စတုသတ္တု၊ သတ္တု၊ ခုနစ်ဆဲ၊ ထေးကြိုင်တိုင်တိုင်သည်၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ အကာယေ၊ ပြုပြု၊ စတုသတ္တု၊ သတ္တု၊ ခုနစ်ဆဲ၊ ထေးကြိုင်တိုင်တိုင်သည်၊ အဟံ၊ ငါသည်၊ စက္ကဝတ္ထိ၊ စကြာမင်းသည်၊ အဟောယိ၊ ဖြစ်ပြီ၊ ဝိသုလံ၊ ဗျံ၊ ပြောသော၊ ပဒေသရဇ္ဇံ၊ ပဒေသရဇ်မင်း၏အဖြစ်ကို၊ ဂတာနတော၊ ဂတာနံအားဖြင့်၊ အော၊ ဝိယံ၊ မရေတွက်နိုင်၊ မယှံ၊ ငါ၏ဘဝနံ၊ ဝိမာနံ၊ သည်၊ ဥပ္ပိဒ္ဓံ၊ စောက်၏၊ ဣန္ဒြေဝ၊ သက်တင်ရေးကဲ့သို့၊ ဥဂ္ဂတံ၊ အထက်သို့မြင့်၏၊ သဟဿေ၊ ထမ္ဘံ၊ ထိတိုင်တထောင်ရှိ၏၊ အတုသံ၊ အတုမရှိသော၊ ဝိမာနံ၊ ဝိမာနံသည်၊ သဟာဿရံ၊ အရောင်ပြု၊ ပြုပြန်ရှိ၏။ နေသမ္ပတ္တိ၊ နှစ်ပါးသောစည်းစိမ်ကို၊ အနုတုတွာ၊ ခံစား၍၊ သုက္ကမူထေန၊ ပြုစင်သောတုသိုက်အကြောင်းရင်းသည်၊ စောဒိတော၊ တိုက်တွန်းနှိုးဆော်အပ်သည်ဖြစ်၍၊ ဂေါတမဿ၊ တဂဝတော၊ ဂေါတမမြတ်စွာတုရား၏၊ သာသနေ၊ သာသနာတော်၌၊ အဟံ၊ ငါသည်၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ ပဝာနံ၊ လုံ့လအားထုတ်ခြင်းရှိသည်ဖြစ်၍၊ ဗဟိတတ္ထော၊ နိဗ္ဗာန်သို့စေတုတ်အပ်သောစိတ်ရှိသည်၊ အဗ္ဗိ၊ ဖြစ်၏။ ဥပသန္တော၊ ငြိမ်သက်သည်ဖြစ်၍၊ နိရူပမိ၊ ကိလေသုပမိမရှိသည်ဖြစ်၍၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ သေတွာ၊ ဖြတ်၍၊ ဝိဟရတိ၊ ဣပ၊ နေသကဲ့သို့၊ အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ စတသော၊ ထေးပါးကုန်သောစိုသန္တိဒါစ၊ စိုသန္တိဒါတို့ကိုထည်းကောင်းအဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေ

ဝိမောက္ခာပိစ၊ ဤဝိမောက္ခ တို့ကိုလည်းကောင်း၊ ဆဇ္ဇာဝိညာစ၊ ခြောက်
ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်
ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
အပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊
နဇ္ဇာဂါရိယောထေရော၊ နဇ္ဇာဂါရိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤ
ဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ။ ဣတိဣဒိနာနုတ္တံမန၊
ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ နဇ္ဇာဂါရိယတ္ထေရဿ၊ နဇ္ဇာဂါရိ
ယမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြော်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၅-ကောပဒုမိယဝဂ်-၃၄၈-စမ္ဘကပုပ္ဖိယတ္ထေရအပဒါနံ။

ဟိမဝန္တာဿ၊ ဟိမဝန္တာ၏၊ ဝေဝိဒုရေ၊ မနီးမဝေးသောအရပ်၌၊ ဇာပထော
နာမ၊ ဇာပထအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏၊ တတ္ထံ၊ ထို
တောင်၌၊ သဒ္ဓာသိနော၊ သဒ္ဓာသိအမည်ရှိသော၊ ဗုဒ္ဓေ၊ မြတ်စွာဘုရားသည်၊
ပဗ္ဗဘန္တရေ၊ ကောင်ကြော ၌၊ ဝိဟာသိ၊ နေထိုင်မူ၏။ ။ ဟေမဝန္တာ၊ ဟေမ
ဝန္တာအမည်ရှိသော၊ ဝပ္ပံ၊ ပန်းကို၊ ဂဟာ၊ ယူ၍၊ ဝေဟာယသေန၊ ကောင်းကင်
ဖြင့်၊ ဂစ္ဆံ၊ ကြွသွားတော်မူသော၊ ဝိရဇံ၊ ကိလေသာဖြူကင်းသော၊ ဩစာ
တိတ္ထံ၊ ဩစာမှလွန်မြောက်သော၊ အနာသဝံ၊ အာသဝေါကင်းသော၊ ဗုဒ္ဓံ၊
မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ။ ။ အဟံ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊ သတ္ထ
စမ္ဘကပုပ္ဖာနိ၊ ခုနစ်ခုသောစကားပန်းတို့ကို၊ သိသေ၊ ဦးခေါင်း၌၊ ကတွာန၊ ပြု
၍၊ သယမ္ဘုဿ၊ အလိုလိုဖြစ်တော်မူသော၊ မဟေသိနော၊ မြတ်သောသီလ
ကျေးဇူးကိုရှာဖွေတော်မူသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ အဘိရောပေ
သိံ၊ တင်လှူပူဇော်ပြီ။ ။ ဣတော၊ ဤသဒ္ဓကမ္ဘာမှ၊ ဧကတိံသေကပွေ၊
သုံးဆယ့်တကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ အဘိရောပသိံ၊ တင်လှူပူ
ဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာသိဇာ
နာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပန်းပူဇော်
ခြင်း၏၊ ပလံ၊ အကျိုးတည်း။ ။ စတသော၊ လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊
ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊ အဠု၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ
ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဇ္ဇာဝိညာစ၊ ခြောက်ပါးသော အဘိ
ညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ
မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊

ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော် ရှိသော၊ စမ္ပကပုဂ္ဂိုလော
ထေရော၊ စမ္ပကပုဂ္ဂိုလ်မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊
အာဘာသိတ္ထ၊ ရွတ်ဆိုတော်မူ၏။ ဣတိဣမိနာဒုက္ကမေန၊ ဤသို့သောသဒ္ဓါ
အစဉ် အနက်အစဉ်ဖြင့်၊ စမ္ပကပုဂ္ဂိုလ်ဧတ္ထေရုဿ၊ စမ္ပကပုဂ္ဂိုလ်မထေရ်၏။
ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၅-ကောပဒုမိယဝဂ်-၃၄၉-ပဒုမပူဇကဧတ္ထေရ်အပဒါနိ

ဟိမဝန္တာယ၊ ဟိမဝန္တာ၏၊ အဗိရုရေ၊ မနီးမဝေးသောအရပ်၌၊ ရောမသောနာ
မ၊ ရောမသအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏၊ သမ္ဘဝေါနာမ
သမ္ဘဝအမည်ရှိသော၊ ဗုဒ္ဓေါပိ၊ တုရားသည်လည်း၊ အတ္ထောကာသေ၊ လှောင်တီး
ကောင်၌၊ ဝသိ၊ နေတော်မူ၏။ ဘဝနာ၊ ဗိမာန်မှ၊ နိက္ခမိတွာန၊ ထွက်၍၊
အဟံ၊ ငါသည်၊ ပဒုမံ၊ ပဒုမာကြာကို၊ ဓာရယိံ၊ ဆောင်ပြီး၊ ကောဟံ၊ တရက်
မှ၊ ဓာရယိတွာန၊ ဆောင်၍၊ ပုန၊ တဖန်၊ ဘဝနံ၊ ဗိမာန်သို့၊ ဥပါဂမိံ၊ ကပ်ပြီး။ ။
ဣထော၊ ဤဘဒ္ဒကမ္ဘာမှ၊ ကေနုရတေကပ္ပေ၊ ကိုးဆဲ့ ထကမ္ဘာထက်၌၊ ယံပုပ္ဖံ၊
အကြင်ပန်းကို၊ အဘိရောပယိံ၊ တင်လှူပူဇော်ပြီး၊ တတော၊ ထိုအခါမှ၊ ပတုတိ
စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပသံ၊ ဤအကျိုး
သည်၊ ဗုဒ္ဓပူဇာယ၊ တုရားကိုပန်းပူဇော်ခြင်း၏။ ဖလံ၊ အကျိုးတည်း။ ။
စတသော၊ ထေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့ကိုလည်း
ကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို
လည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်း
ကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ဟုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာတုရား၏။
သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး။ ဣတ္ထံ၊ ဤသို့လျှင်၊ အာ
ယသ္မာ၊ ရှည်သောအသက်တော်ရှိသော၊ ပဒုမပူဇကောထေရော၊ ပဒုမပူဇ
ကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အာဘာသိတ္ထ၊ ရွတ်ဆို
တော်မူပြီး။ ဣတိဣမိနာဒုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်
ဖြင့်၊ ပဒုမပူဇကဧတ္ထေရုဿ၊ ပဒုမပူဇကမထေရ်၏။ သတ္တမံ၊ ခုနစ်ခုမြောက်
သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ တေရုဿမံ၊ တဆဲ့ သုံးခု
မြောက်သော၊ ဘာဏဝါရံ၊ ဘာဏဝါရတည်း။ ။

၃၅-ကောပဒုမိယဝဂ်-၃၅၀-တိဏရမ္ဘိဒါယကတ္ထေရအပဒါနံ

ဟိမဝန္တာသာ၊ ဟိမဝန္တာဇ္ဇ၊ အဝိဇ္ဇာ၊ မနိးမဝေးသော အရပ်၌၊ ထမ္ပကော
နာမ၊ ထမ္ပကအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏။ တတ္ထ၊ ထို
တောင်၌၊ ဥပတိ၊ သာနာမ၊ ဥပတိသာအမည်တော်ရှိသော၊ သမ္ပန္နော၊ မြတ်
စွာဘုရားသည်၊ အတ္ထေ၊ ကာသမ္ဘိ၊ လွင်တီးကောင်၌၊ စကံမိ၊ စင်္ကြံကြွတော်
မူ၏။ အဟံ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊ အရဗည၊ မင်းမရှိသော၊ ကာနုနေ၊
တော၌၊ မိဂဇုဒ္ဒေါ၊ သားရဲဆိုးသည်၊ အာထိ၊ ဖြစ်ပြီ၊ ဒေဝဒေဝံ၊ နတ်ထက်
နတ်မြတ်ဖြစ်တော်မူသော၊ အပရာဇိတံ၊ သူတပါးတို့သည်မအောင်အပ်သော
တံသယဗ္ဗံ၊ ထိုမြတ်စွာဘုရားကိုးဒိသွာန၊ မြင်၍၊ ဝိပ္ပသန္နေန၊ ကြည်လင်စွာ
သော၊ စိတ္တေန၊ စိတ်ဖြင့်၊ တဒါ၊ ထိုအခါ၌၊ မဟေသိနေ၊ မြတ်သောသီလကျေး
ဇူးကိုရှာဖွေတော်မူသော၊ တာသ၊ ဗုဒ္ဓသာ၊ ထိုမြတ်စွာဘုရားအား၊ နိဝီဒနုတ္တံ
ထိုင်ခြင်းအကျိုး၌၊ တိဏရမ္ဘိ၊ မြက်ဆုပ်ကို၊ အဟံ၊ ငါသည်၊ အဒါထိ၊ ယူပြီ၊
ဒေဝဒေဝဿ၊ နတ်ထက်နတ်မြတ် ဖြစ်တော်မူသော မြတ်စွာထုရားအား၊
ဒတွာန၊ ပေးယူပြီး၍၊ ဘိယျော၊ လွန်စွာ၊ စိတ္တံ၊ စိတ်ကို၊ ပဿာဒယိ၊ ကြည်ညို
စေပြီ၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍၊ ဥတ္တရာ
ရံခေါ၊ မြောက်သို့တူရုမျက်နှာမူလျက်၊ ပဏ္ဍမိ၊ ဖဲသွား၏။ အစိရဂတ
မတ္တန္တိ၊ သွား၍မကြာမြင့်မီလည်း၊ မိဂရာဇာ၊ ခြင်္သေ့မင်းသည်၊ အးပါထယိ၊
ပုတ်ခတ်ညှဉ်းဆဲ၏၊ သိဟောန၊ ခြင်္သေ့သည်၊ ပေါထိတော၊ ပုတ်ခတ်ညှဉ်းဆဲ
အပ်သည်၊ သန္ဓော၊ ဖြစ်လျက်၊ တတ္ထ၊ ထိုအရပ်၌၊ အဟံ၊ ငါသည်၊ ကာဇကီ
တော၊ သေ၏။ အာသန္ဓေ၊ အနီး၌၊ အနာသဝေ၊ အာသဝေ၊ ကင်းသော၊
ဗုဒ္ဓသေဋ္ဌေ၊ ဘုရားမြတ်၌၊ မေ၊ ငါသည်၊ ကတံ၊ ပြုအပ်သော၊ ကမ္ပံ၊ ကံသည်၊
သုရတ္ထော၊ သေးမှကောင်းစွာထွတ်အပ်သော၊ သရဝေဂေါ၊ ဖြား၏အဟု
ကဲ့သို့၊ အဟံ ငါသည်၊ ဒေဝထောကံ၊ နတ်ပြည်သို့၊ အဂန္တိ၊ သွားပြီ။
တတ္ထ၊ ထိုနတ်ပြည်၌၊ ယူပေါ၊ ပြာသာဒ်သည်၊ သုဘော၊ တင့်တယ်၏၊ ပုည
ကမ္ဘာဘိနိဗ္ဗိတော၊ ကောင်းမှုကံသည်ဖန်ဆင်းအပ်သည်ဖြစ်၍၊ သဟ၊ သာ
ကတ္ထော၊ မြားကျတထောင်ရှိ၏၊ သတဂေတ္ထု၊ ဆုံဆင့်ထရာရှိ၏၊ ဇောလု၊
များသောတံခွန်ရှိ၏၊ ဟရိတမယော၊ ရွှေဖြင့်ပြီး၏။ ဥဂ္ဂထော၊ ထက်
သော၊ သတနံ၊ သိဝ၊ နေမင်းကဲ့သို့၊ တသ၊ ထိုပြာသာဒ်၏၊ ပဘာ၊ အရောင်
သည်၊ နိဒ္ဒါဝတေ၊ ထွက်၏။ ဒေဝကညာဟိ၊ နတ်ဘိုးတို့ဖြင့်၊ အာဂီဇ္ဈော၊
မြှင်းသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ ကာမကာမိ၊ အလိုရှိအပ်သောကာမနှင့်

ပြည့်စုံသည်ဖြစ်၍၊ အာမောဒိ၊ မွေ့လျော်ချပြီး၊ ဒေဝဇောကာ၊ နတ်
 ပြည်မှ၊ စဝိတွာန၊ ရတေ၍၊ သုတ္တမူဝေန၊ ပြုစင်သောကုသိုလ်ကံအကြောင်း
 စင်းသည်၊ စောဒိဟော၊ တိုက်တွန်းအပ်သည်ဖြစ်၍၊ မနုဿတ္တံ၊ လူ၏အဖြစ်
 သို့၊ အာဂန္တိာန၊ လာ၍၊ အာသဝက္ခယံ၊ အာသဝေါတရား ကုန်ခြင်းသို့၊
 ပဒတ္တာ၊ ရောက်သည်၊ အပ္ပိ၊ ဖြစ်၏။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနဂ
 ဘေကပ္ပေ၊ ကိုးဆဲ့တကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊ နိသိဒနံ၊ နိသိဒိုင်ကို၊
 အဒါထိံ၊ လျှပြီး၊ တတော၊ ထိုအခါမှ၊ ပဘုဘိ၊ စ၍၊ ဒုဂ္ဂဟိံ၊ ဒုဂ္ဂဟိဘဝကို၊
 နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ တိဏရဋ္ဌိယာ၊ မြက်
 ဆုပ်လျှခြင်း၏၊ ပထံ၊ အကျိုးတည်း။ ။ စာသေသာ၊ ထေးပါးကုန်သော၊
 ပမိသန္တိဒါစ၊ ပမိသန္တိဒါတို့ကို ထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊
 ဣမေပိမောက္ခာပိစ၊ ဤပိမောက္ခာတို့ကို ထည်းကောင်း၊ ဆဋ္ဌာဘိညာစ၊
 ခြောက်ပါးသောအဘိညာဉ်တို့ကိုထည်းကောင်း၊ သန္တိကတာ၊ မျက်မှောင်
 ပြုအပ်ကုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကာဘံ၊ ပြုစပ်ပြီး၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောအသက်တော်
 ရှိသော၊ တိဏရဋ္ဌိဒါယကောထေရော၊ တိဏရဋ္ဌိဒါယက မထေရ်သည်၊
 ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီး၊ ။ ဣတိ
 ဣဒိနာ ခုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ တိဏရဋ္ဌိဒါယကတ္ထေရဿ၊ တိဏ
 ရဋ္ဌိဒါယကရမထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊
 သမတ္တံ၊ ပြီးပြီ။ ။

၃၅-ကေပဒုမိထဝဂ်-၃၅၁-တိန္ဒုကမလဒါယကတ္ထေရ်အပဒါနံ၊

ကဏိကာရံ၊ ဟောလေခါးပန်းကဲ့သို့၊ ဇောဘန္တံ၊ ထွန်းတောက်ပ
 သော၊ ပဗ္ဗတန္တရေ၊ တောင်ကြား၌၊ နိသိန္နံ၊ နေတော်မူသော၊ ဝိရဇံ၊ ကိလေ
 သာမြှုပ်ကင်းတော်မူသော၊ ဩစာဘိဏ္ဍံ၊ ဩစာမှလွန်မြောက်သော၊ အနာ
 သဝံ၊ အာသဝေါကင်းတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်
 ပြီ၊ ။ သပထံ၊ အသီးရှိသော၊ တိန္ဒုကံ၊ တည်ပင်ကို၊ ဒိသ္မာနံ၊ မြင်၍၊ သကော
 သကံ၊ အခိုင်နှုန်းကတ္တံ၊ ဘိန္ဒုတ္တာ၊ ချိုး၍၊ ပသန္ဓိပတ္တော၊ ကြည်ညိုသောစိတ်
 ရှိသည်ဖြစ်၍၊ ထုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ သယန္တုဿ၊ မြတ်စွာ
 ဘုရားအား။ အဟံ၊ ငါသည်၊ အဒါထိံ၊ လျှပြီး၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊
 ဧကနဂုဘေကပ္ပေ၊ ကိုးဆဲ့တကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံပထံ၊ အကြင်

၃၅-ကေပဒုမိယဝဂ်-၃၅၁-တိန္ဒုကပလဒါယကတ္ထေရအပဒါနံ၊ ၃၁

တည်သီးကို၊ အဒဒိ၊ ယူပြီ၊ တတော၊ ထိုအခါမှာ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိ
ဘဝကို၊ နဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ပလဒါနဿ၊
သစ်သီးအလှူ၏၊ ပလံ၊ အကျိုးတည်း၊ စတသေသာ၊ လေးပါးကုန်သော၊
ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊
ဣမေပိမောက္ခာပိစ၊ ဤပိမောက္ခတို့ကိုလည်းကောင်း၊ ဆဋ္ဌတိညာစ၊ ခြောက်
ပါးသော အထိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ ချက်မှောက်ပြု
အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊
တိန္ဒုကပလဒါယကောထေရော၊ တိန္ဒုကပလဒါယကမထေရ်သည်၊ ဣမာ
ဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣပိ
နာနုတ္တမေန၊ ဤသို့သော အစဉ်ဖြင့်၊ တိန္ဒုကပလဒါယကတ္ထေရဿ၊ တိန္ဒုက
ပလဒါယကမထေရ်၏၊ နဝမံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊
သမတ္တံ၊ ပြီးပြီ။ ။

၃၅-ကေပဒုမိယဝဂ်-၃၅၂-ကေဉ္ဇလိယတ္ထေရအပဒါနံ၊

ရောမဒ ဟနာမ၊ ရောမသ အမည်တော်ရှိသော၊ သမ္ပုဇ္ဈေ၊ မြတ်စွာ
ဘုရားသည်၊ တဒါ၊ ထိုအခါ၌၊ နဒိကူပထ၊ မြစ်ကမ်း၌၊ ဝသိ၊ နေတော်မူ၏၊
တာဏုမံ၊ အရောင်ရှိသော၊ ပီဘရံသီဝ၊ ရွှေသောအရောင်ရှိသောနေကဲ့သို့
သော၊ ဥက္ကာရခပဟဋ္ဌံ၊ ထွတ်ပြီးသောဦးသစ်တော်ရွှေကဲ့သို့သော၊ ခဒိရင်္ဂါ
ရ သန္တိဘံ၊ ရှားမီ ကြီးရုနှင့်တူသော၊ ဩကမိပိယပိဇောစန္ဒံ၊ သောက်ရှူး
ကြယ်ကဲ့သို့ ဘင့်ဘယ်သော၊ ပိရဇံ၊ ကိလေသာဖြူကင်းတော်မူသော၊ ဗုဒ္ဓံ၊
မြတ်စွာဘုရားကို၊ အဗ္ဗသံ၊ မြင်ပြီ၊ ဒိဿာနံ၊ မြင်၍၊ ကေဉ္ဇလိ၊ တကြိမ်သော
လက်ဆုပ်ချီခြင်းကို၊ အကာသိံ၊ ပြုပြီ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှာ၊ စတုနဂ
ဘေကပ္ပေ၊ ကိုးဆံ့ ထေးကမ္ဘာထက်၌၊ အတံ၊ ငါသည်၊ ယံအဉ္ဇလိံ၊ အကြင်
လက်ဆုပ်ချီခြင်းကို၊ အကာသိံ၊ ပြုပြီ၊ တတော၊ ထိုအခါမှာ၊ ပတုတိ၊ စ၍၊
ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊
အဉ္ဇလိယာ၊ လက်ဆုပ်ချီခြင်း၏၊ ပလံ၊ အကျိုးတည်း၊ စတသေသာ၊ လေး
ပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါး
ကုန်သော၊ ဣမေပိမောက္ခာပိစ၊ ဤပိမောက္ခတို့ကိုလည်းကောင်း၊ ဆဋ္ဌ
တိညာစ၊ ခြောက်ပါးသော အထိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊

မျက်နှာပြင်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓသာ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကာတံ၊ ပြုအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သော
 အသက်တော်ရှိသော၊ ဧကဉ္စလိယောထေရော၊ ဧကဉ္စလိယမထေရ်သည်၊
 ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ၊ ၊
 ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ ဧကဉ္စလိယတ္ထေရဿ၊ ဧကဉ္စလိ
 ယမထေရ်၏၊ ဒသမံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္ထံ၊
 ပြီးပြီ၊ ၊

ဥဒါနံ၊ ဥဒါနိသည်ကား၊ ပရမိ၊ ဧကပရမိယမထေရ်၊ ဥပ္ပလမာလိ၊
 တိဏုပ္ပသမာလိမထေရ်၊ ဓဇော၊ ဓဇဒါယကမထေရ်၊ ကိင်္ဂါဏိ၊ ကိင်္ဂါဏိ
 ပူဇကမထေရ်၊ နုဇ္ဇံ၊ နုဇ္ဇဂါရိယကမထေရ်၊ စမ္ပကော၊ စမ္ပကပုပ္ဖိယမထေရ်၊
 ပရမံ၊ ပရမပူဇကမထေရ်၊ ရဋ္ဌိ၊ တိဏရဋ္ဌိဒါယကမထေရ်၊ တိန္ဒြကော၊
 တိန္ဒြကဖထဒါယကမထေရ်၊ ဧကဉ္စလိ၊ ဧကဉ္စလိယမထေရ်၊ ဝိဘာဝိဟိ၊
 ပညာရှိတို့သည်၊ ဂဏိကာယော၊ ရေတွက်အပ်ကုန်သော၊ ဂါထာယော၊
 ဂါထာတို့သည်၊ ဆုစ၊ ခြောက်ဂါထာတို့ ထည်းကောင်း၊ သမ္ဘိစ၊ ခြောက်
 ဆယ်တို့ထည်းကောင်းတည်း၊ ၊ ပဉ္စတိံ သတိမော၊ သုံးဆယ့် ငါးခုမြောက်
 သော၊ ဧကပရမိယဝပျော၊ ဧကပရမိယဝင်သည်၊ နိဋ္ဌိတော၊ ပြီးခြင်းသို့
 ရောက်ပြီ၊ ၊

၃၆-သဒ္ဓသညိကဝဂ်-၃၅၃-သဒ္ဓသညိကတ္ထေရ်အပဒါနိ၊

၂၆ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ အညောမင်းမရှိသော၊ ကာနေန၊ တော
 ၌၊ မိဂဇုဒ္ဓေါ၊ သားမူဆိုးသည်၊ အာသိံ၊ ဖြစ်ပြီ၊ တတ္ထံ၊ ထိုအရပ်၌၊ ဒေဝသံဃာ
 ပုဂ္ဂလ္လတံ၊ နတ်အပေါင်းတို့သည်၊ ခြံရံအပ်သော၊ စတုသင်္ဃံ၊ သ. စွာလေးပါးကို၊
 ပကာသေန္တံ၊ ပြတော်မူသော၊ မဟာဇနံ၊ လူများအပေါင်းကို၊ ဥဒ္ဓရန္တံ၊
 သံသရာဝင်္ဂိုမှထုတ်ဆယ်ကယ်တင်တော်မူသော၊ သမ္ပုဇ္ဇံ၊ မြတ်စွာဘုရား
 ကို၊ အဒ္ဓသာသိံ၊ မြင်ပြီ၊ ကရမိကရဒေါပမံ၊ ကရမိက်မည်သံနှင့်တူသော၊
 မရနံ၊ ငါဝံ၊ သာယာသောစကားတော်ကို၊ အသေသာသိံ၊ ကြားပြီ၊ ၊ ဗြဟ္မသ
 ရဿ၊ ဗြဟ္မာမင်း၏ အသံနှင့်တူသောအသံတော်ရှိတော်မူသော၊ ရနိနော၊
 ရဟန်းမြတ်ဖြစ်တော်မူသော၊ လောကဗန္ဓုနော၊ လောက၏အဆွေဖြစ်တော်
 မူသော၊ သိဝိနော၊ သိဝိမြတ်စွာဘုရား၏၊ စောသော၊ အသံတော်၌၊ ဝိတ္တံ၊
 စိတ်ကို၊ ပသာဒေတွာ၊ ကြည်ညိုစေ၍၊ အာသဝက္ခယံ၊ အာသဝေါတရား၏

ကုန်ခြင်းထို့၊ ပဒတ္တော၊ ရောက်သည်၊ အဋ္ဌ၊ ဖြစ်၏။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊
ကေတိံသေကပ္ပေ၊ သုံးဆဲ တကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံကမ္ဘံ၊
အကြင်တရားနာသောအမှုကို၊ အကရိံ၊ ပြုပြီ၊ တဘော၊ ထိုအခါမှ၊ ပထုတိ၊
စ၍၊ ဒုဂ္ဂဟံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစသုံး၊ ဣဒံပထံ၊ ဤအကျိုး
သည်၊ ပဿဒဿ၊ ကြည်ညိုခြင်း၏၊ ပထံ၊ အကျိုးတည်း၊ စတသော၊
ထေးပါးကုန်သော၊ ပဒိသန္တိဒါစ၊ ပဒိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊
ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို လည်းကောင်း၊
ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကို လည်းကောင်း၊ သန္တိ
ကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အ
ဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်
သောသက်တော်ရှိသော၊ သဒ္ဒါသညိကောထေရော၊ သဒ္ဒါသညိကမထေရ်
သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ၊
ဣတိဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဒါအစဉ်အနက်အစဉ်ဖြင့်၊ သဒ္ဒါသညိ
ကတ္ထေရဿ၊ သဒ္ဒါသညိကမထေရ်၏၊ ပဋ္ဌာနံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပ
ဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

အရူကဝတိယာ၊ အရူကဝတိအမည်ရှိသော၊ နဂဓေ၊ မြို့၌၊ တဒါ၊ ထိုအခါ
၌၊ ယဝသုကော၊ ရုယောစောင့်သည်၊ အာထိံ၊ ဖြစ်၏၊ ပဇ္ဇေ၊ ခရီး၌၊ သမ္ပုဇ္ဈံ၊
မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ယဝကထာပံ၊ ရုယောစည်းကို၊ သန္တိရိံ၊
ခင်းပြီ၊ အနုကမ္ဘကော၊ အစဉ်သနားတော်မူသော၊ ကာဂုဏိကော၊ ကမ္မ
ကာရှိတော်မူသော၊ သောကဂ္ဂနာယကော၊ သောကကိုမြတ်သောနိဗ္ဗာန်သို့
ဆောင်တော်မူတတ်သော၊ သိခိ၊ ထိခိမြတ်စွာဘုရားသည်၊ မမ၊ ငါ၏၊
သကံဗ္ဗံ၊ အကြံကို၊ အညာယ၊ သိ၍၊ ယဝသန္တရေ၊ ရုယောအခင်း၌၊ နိသိခိ၊
ထိုင်နေတော်မူ၏၊ နိသိန္ဒံ၊ ထိုင်နေတော်မူသော၊ ပိမထံ၊ အညစ်အကြေး
ကင်းတော်မူသော၊ မဟာဈာယိံ၊ ဈာန်ဝင်စားစေ ရှိတော်မူသော၊ ပိနာယ
ကံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ပါမောဇ္ဇံ၊ နှစ်သက်ခြင်းကို၊ ဇနယိတွာ
န၊ ဖြစ်စေ၍၊ တတ္ထံ၊ ထိုအချစ်၌၊ အဟံ၊ ငါသည်၊ ကာထကံတော၊ သေခဲ့၏၊ ။
ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ကေတိံသေကပ္ပေ၊ သုံးဆဲ တကမ္ဘာထက်၌၊ တဒါ၊
ထိုအခါ၌၊ ယံကမ္ဘံ၊ အကြင်ထမ်း၌၊ ရုယောစည်ခင်းခြင်းအမှုကို၊ အကရိံ၊ ပြုပြီ

တဒတာ၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မ
 သိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ယဝသန္တရေယဝသန္တရဿ၊ ရယော
 စည်းခင်းခြင်း၏၊ ပထံ၊ အကျိုးတည်း၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိ ၀
 သန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိ
 မောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဋ္ဌာဘိညာ၊ ခြောက်ပါး
 သောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်
 ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
 အပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊
 ယဝကထာပိယောထေရော၊ ယဝကထာပိယမထေရ်သည်၊ ဣမာဂါထာ
 ယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေ
 န၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ယဝကထာပိယတ္ထေရဿ၊
 ယဝကထာပိယမထေရ်၏၊ ဒုတံယံ၊ ဒုတိယမြောက်သော၊ အပဒါနံ၊ အပဒါနိ
 သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၆-သဒ္ဓါသညိကဝဂ်-၃၅၅-ကိံ သုကပူဇကတ္ထေရ်အပဒါနိ၊

ပဋိတံ၊ ပွင့်သော၊ ကိံ သုကံ၊ ပေါက်ပွင့်ကံ၊ ဒိဝ္ဗာ၊ မြင်၍၊ အဉ္ဇသိ၊
 လက်အုပ်ကို၊ ဗုဒ္ဓယောတွာန၊ မြောက်၍၍၊ သိဒ္ဓတ္ထံ၊ သိဒ္ဓတ္ထအမည်တော်
 ရှိသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ သရိတွာ၊ အောက်မေ့၍၊ အာကာသေ၊
 ကောင်းကင်၌၊ အဘိပူဇယိ၊ ပူဇော်ပြီ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုန္ဒ
 ဝုဓောကပ္ပေ၊ ကိုးဆဲ့ လေးကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ အဘိ
 ပူဇယိ၊ ပူဇော်ပြီ၊ ဘတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝ
 ကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရား
 ကိုပန်းပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ စတသေသာ၊ လေးပါးကုန်
 သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို လည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါး ကုန်
 သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဋ္ဌာဘိညာ၊
 ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း၊ သန္တိ ကတာ၊ မျက်
 မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ ကိံ သုကပူဇကတ္ထေရော၊ ကိံ သုကပူဇကမထေရ်
 သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်

၃၆-သဒ္ဓါသညိကဝဂ်-၃၅၅-ကိ'သုကပူဇနကတ္ထေရုအပဒါနံ၊ ၃၅

မူပြီ၊ ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ကိ' သုကပူဇနကတ္ထေရုဿ၊ ကိ' သုကပူဇနကမထေရ်ဇီ၊ တတိယံ၊ သုံးခုမြောက် သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၃၆-သဒ္ဓါသညိကဝဂ်-၃၅၆-သကောသကကောရဏ္ဍ ဓါယကတ္ထေရုအပဒါနံ၊

ထောကဗန္ဓုနော၊ ထောကဇီအဆွေဖြစ်တော်မူသော၊ ထိဒီနော၊ ထိဒီ မြတ်စွာဘုရား၏၊ အတ္တမဉ္စ၊ နင်း၍ ထားသည်လည်း ဖြစ်သော၊ ဗဒံ၊ ခြေ ထော်ရာကို၊ ဒိသ္မာ၊ မြင်၍၊ အဇိနံ၊ သစ်နက်ရေကို၊ ဧကံသံ၊ လက်ဝဲတ တက်ပုခုံးထက်၌၊ ကတွ၊ တင်သည်ကိုပြု၍၊ အဟံ၊ ငါသည်၊ ပဒသေဠံ၊ ခြေတော်ရာမြတ်ကို၊ အာနိန္ဒံ၊ ရှိခိုးပြီ၊ ၊ ခေတိဓူဟံ၊ မြေ၌ပေါက်သော၊ ပုပ္ဖိတံ၊ ပွင့်သော၊ ကောရဏ္ဍံ၊ ပါဒဝံ၊ ထိပ်ဆရွေပင်ကို၊ ဒိသ္မာ၊ မြင်၍၊ သ ကောသကံ၊ အခိုင်ခိုင်တကွ၊ ဝဟေတွာန၊ ယူ၍၊ ပဒစက္ကံ၊ ခြေတော် ရာကို၊ အပူဇယိံ၊ ပူဇော်ပြီ၊ ၊ ဣတော၊ ဤဘဒ္ဒကတ္တမ္မာ၊ ဧကတိ' သေ ကပ္ပေ၊ သုံးဆဲ့ တကတ္တထက်၌၊ တဒါ၊ ထိုအခါမှ၊ ယိကမ္ပံ၊ အကြင်ပန်း ပူဇော်ခြင်းအမှုကို၊ အကရိ'၊ ပြုပြီ၊ တထော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒဂ္ဂ တိ'၊ ဒဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ပဒပူဇာယ၊ ခြေတော်ရာကိုပန်းပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ ။ စတသော၊ ထေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါ တို့ကိုလည်း ကောင်း၊ အဠာ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခတို့ကို လည်းကောင်း၊ ဆဠာ၊ သိညာစ၊ ရှောက်ပါးသောအထိညာဉ် တို့ကိုလည်း ကောင်း၊ သန္တိကတာ၊ မျှ က်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောအသက်တော်ရှိသော၊ သကောသကကောရဏ္ဍဓါယ ကောထေရော၊ သကောသကကောရဏ္ဍ ဓါယကမထေရ်သည်၊ ဣမာဂါ ထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ၊ ဣတိဣမိ နာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ သကောသကကောရဏ္ဍဓါယကတ္ထေ ရုဿ၊ သကောသသကောရဏ္ဍဓါယကမထေရ်ဇီ၊ စတုတ္ထံ၊ လေးခုမြောက် သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၃၆-သဒ္ဓသညိကဝဂ်-၃၅၇-ဒဏ္ဍဒါယကတ္ထေရ်အပဒါနိ

ကောနိ၊ အသံကြည်ကြည်မြည်သော၊ ဝနံ၊ တောသို့၊ ဩဂ္ဂဗျာသက်၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဝေဠု၊ ဝါးကို၊ သေတွာနု၊ ဖြတ်၍၊ အာထမ္ပထံ၊ ကောင်ငွေကို၊ ကရိတွာနု၊ ပြု၍၊ အဟံ၊ ငါသည်၊ သံစာသ၊ သံစာတော်အား၊ အဒဗ္ဗံ၊ ဣပြ၊ တောနိတ္တပသာဒေနု၊ ထိုစိတ်၏ကြည်ညိုခြင်းကြောင့်၊ သုဗ္ဗတေ၊ ကောင်းသောအကျင့်ရှိသောသံစာတော်၌၊ အဘိဝါဒိယ၊ ရှိရှိ၍၊ အာထမ္ပဏန္ဒိ၊ ကောင်ငွေကိုလည်း၊ ဒတွာနု၊ လှ၍၊ ဥတ္တရာမုခေါ၊ မြောက်သို့ တူရုမျက်နှာမူလျက်၊ ပတ္တမိ၊ ပဲသွား၏၊ ဣတော၊ ဤတဒ္ဓကန္တာမှ၊ စတုနု၊ စတုကဗျေ၊ ကိုးဆဲ ထေးကန္တာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒဏ္ဍံ၊ အကြင်ကောင်ငွေကို၊ အဒဗ္ဗံ၊ ဣပြ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဒဏ္ဍဒါနုသ၊ ကောင်ငွေလှူခြင်း၏၊ ပထံ၊ အကျိုးတည်း၊ စေတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဇ္ဇာတိညာစ၊ ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောအသက်တော်ရှိသော၊ ဒဏ္ဍဒါယကောထေရော၊ ဒဏ္ဍဒါယကမထေရ်သည်၊ ဣမာဂါထာသော၊ ဤဂါထာတို့ကို၊ အသာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုက္ကမေန၊ ဤသို့သော အစဉ်ဖြင့်၊ ဒဏ္ဍဒါယကတ္ထေရ်ဿ၊ ဒဏ္ဍဒါယကမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္ထံ၊ ပြီးပြီ။

၃၆-သဒ္ဓသညိကဝဂ်-၃၅၈-အပ္ပယောဂဒါယကတ္ထေရ်အပဒါနိ

သယမ္ဘူ၊ အလိုလိုဖြစ်ကော်မူသော၊ အပရာဇိတော၊ သူတပါးတို့သည် မအောင်အပ်သော၊ သတရံသိနာမ၊ သတရံသိအမည်တော်ရှိသော၊ ဗုဒ္ဓေါ၊ ပစ္စေကဗုဒ္ဓါသည်၊ သမာဓိဌာ၊ သမာဓိမှ၊ ဝုဠဟိတွာနု၊ ထ၍၊ သိက္ခာယ၊ ဆွမ်းအလို့ငှါ၊ ဓံ၊ ငါသို့၊ ဥပါဓမ္မိ၊ ကပ်တော်မူ၏၊ ဝိပ္ပသန္နမနန္တဿ၊ အထူးသဖြင့်ကြည်ဆင်သောစိတ်ရှိသော၊ ပစ္စေကဗုဒ္ဓံ၊ ပစ္စေကဗုဒ္ဓါကို၊ အပ္ပယောဂံ၊

၃၆-သဒ္ဓါသညီကဝဂ်-၃၅၈-အပ္ပယာဂုဒါယကတ္ထေရုအပဒါနံ၊ ၃၇

သရက်သီးယာဂုကို၊ ဝိပ္ပသန္ဓေန၊ ကြည်လင်သော၊ စေတသ၊ ဝိတ်ဖြင့်၊
အဟံ၊ ငါသည်၊ အဒါထိံ၊ လျှပြီ၊ ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုရတေ
ကပ္ပေ၊ ကိုးဆဲ၊ ထေးကမ္ဘာထက်၌၊ ယံကမ္ပံ၊ အကြင်သရက်သီးယာဂုအလ္လ
ကို၊ အကရိံ၊ ပြုပြီ၊ ထတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊
နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ အပ္ပယာဂုယာ၊ သရက်
သီးယာဂု၌၊ ပထံ၊ အကျိုးတည်း၊ ၊ စတသော၊ လေးပါးကုန်သော၊ ပဋိ
သန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဗ္ဗ၊ ရှစ်ပါးကုန်သော၊ ဣမေ
ဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်
ပါးသော အဘိညာဉ်တို့ကို လည်းကောင်း၊ သန္တိကတာ၊ ချက်မှောက်ပြု
အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊
အပ္ပယာဂုဒါယကောထေရော၊ အပ္ပယာဂုဒါယကမထေရ်သည်၊ ဣမာဝါ
ထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ၊ ဣတိဣပိ
နာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ အပ္ပယာဂုဒါယကတ္ထေရုဿ၊ အပ္ပယာဂု
ဒါယကမထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊
သမတ္တံ၊ ပြီးပြီ၊ ။

၃၆-သဒ္ဓါသညီကဝဂ်-၃၅၉-သုဂုဇကပူဇကတ္ထေရုအပဒါနံ၊

သောကနာယကော၊ သောကကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊
ဝိပဿိ၊ ဝိပဿိ မြတ်စွာ ဘုရားသည်၊ ဒိဝါဝိယာရာ၊ နေ့သန့်စဉ်ရာမှ၊
နိက္ခန္ဓော၊ ထွက်တော်မူလျက်၊ ဘိက္ခုယ၊ ဆွမ်းအလို၊ ဌ၊ ဝိစရန္တော၊ ထည့်
လည်တော်မူသည်ရှိသော်၊ သော၊ ထိုမြတ်စွာဘုရားသည်၊ မမသန္တိကံ၊
ငါ၏အထံသို့၊ ဥပါဂမိ၊ ကပ်တော်မူ၏၊ ။ ၊ ထတော၊ ထဒါကာထေ၊ ထိုအခါ
၌၊ ဝိတိတော၊ နှစ်သက်သည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ တာဒိ
နော၊ သည်းခံခြင်းဂုဏ်နှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်
အား၊ သောဏသုဂုဇကံ၊ ဆားထုပ်ကို၊ ဒဘ္ဘာ၊ လျှ၍၊ ကမ္ပံ၊ တကမ္ဘာပတ်ထုံး၊
သဂ္ဂမ္ဘိ၊ နတ်ပြည်၌၊ မောဒိံ၊ မွေ့လျော်ရ၏၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊
ကေနုရတေကပ္ပေ၊ ကိုးဆဲ၊ တကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊ ယံဂုဇကံ၊
အကြင်ဆားထုပ်ကို၊ အဒါထိံ၊ လျှပြီ၊ ထတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊
ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊

ပုဂ္ဂိုလ်ကလေး၊ ဆားထုပ်လှူဒါနခြင်း၏၊ ဖထံ၊ အကျိုးတည်း။ စတုရန်း၊
 လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊
 ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို လည်းကောင်း၊
 ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိက
 ကာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံး
 အမေတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 အသက်တော်ရှိသော၊ သုပုဗ္ဗကပူဇကောထေရော၊ သုပုဗ္ဗကပူဇကမထေရ်
 သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာထိတ္ထံ၊ ရွတ်ဆိုတော်မူ
 ပြီ၊ ဣတိဣမိနာနုတ္တံမန၊ ဤသို့သောအစဉ်ဖြင့်၊ သုပုဗ္ဗကပူဇကတ္ထေ
 ရဿ၊ သုပုဗ္ဗကပူဇကမထေရ်၏၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ အပဒါနံ၊
 အပဒါနသည်၊ သမတ္တံ၊ ပြီးပြီ။

၃၆-သဒ္ဓသညိကဝင်-၃၆၀-မဉ္ဇဒါယကတ္ထေရအပဒါနံ။

ထောကဇေဋ္ဌဿ၊ လောက၏အမှူးဖြစ်တော်မူသော၊ တာဒိနေဒ၊ မြတ်
 သောသီလဆေး၊ ဇူးကိုရှာမှီးတော်မူသော၊ ဝိပဿိနော၊ ဝိပဿိအမည်တော်
 ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ပဿန္တေန၊ ကြည်ညိုသော၊ မယာ၊
 ငါသည်၊ သာဂါဏိနာ၊ မိမိလက်ဖြင့်၊ ဧကမဉ္ဇံ၊ တခုသောညောင်စောင်းကို၊
 ဝိန္နံ၊ လှူအပ်ပြီ၊ ဟတ္ထိယာနံ၊ ဆင်ယာဉ်သည်လည်းကောင်း၊ အဿယာနံ
 မြင်းယာဉ် သည်လည်းကောင်း၊ ဝိဗ္ဗယာနံ၊ နတ်၌ဖြစ်သောယာဉ်သည်လည်း
 ကောင်း၊ သမဇ္ဈာန်၊ ပြည့်စုံပြီ၊ တေနမဉ္ဇကဒါနေန၊ ထိုညောင်စောင်းအလှူ
 ကြောင့်၊ အာသဝက္ခယံ၊ အာသဝေါ၏ကုန်ခြင်းသို့၊ ပတ္တော၊ ရောက်သည်၊
 အပိ၊ ဖြစ်၏။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုတေကပ္ပေ၊ ကိုးဆူက
 ကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံမဉ္ဇံ၊ အကြင်ညောင်စောင်းကို၊ အဒဒိံ၊
 လှူပြီ၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာထိဇာနာမိ၊
 မထိစဘူး၊ ဣဒံဖထံ၊ ဤအကျိုးသည်၊ မဉ္ဇဒါနဿ၊ ညောင်စောင်းအလှူ၏၊
 ဖထံ၊ အကျိုးတည်း။ စတုရန်း၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိ
 သန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊
 ဤဝိမောက္ခတို့ကို လည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသော အဘိ
 ညာဉ်တို့ကိုလည်းကောင်း၊ သန္တိကကာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ
 မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊

၃၆-သဒ္ဓသညိကဝဂ်-၃၆၀-မဉ္ဇဒါယကက္ခေရအပဒါနံ၊ ၃၆

ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ မဉ္ဇဒါယကောထေ
ရော၊ မဉ္ဇဒါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အတာ
သိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်
အနက်အစဉ်ဖြင့်၊ မဉ္ဇဒါယကက္ခေရဿ၊ မဉ္ဇဒါယကမထေရ်၏၊ အဋ္ဌမံ၊
ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၃၆-သဒ္ဓသညိကဝဂ်-၃၆၁-သရဏဂမနိယက္ခေရအပဒါနံ၊ /

ဘိက္ခု၊ ရဟန်းသည် ထည်းကောင်း၊ အာဇီဝကောစ၊ တက္ကတွန်းသည်
ထည်းကောင်း၊ အဟိစ၊ ငါသည်ထည်းကောင်း၊ တဒါ၊ ထိုအခါ၌။ နာဝံ၊ လှေ
ကို၊ အာရဟိတံ၊ တက်စီးကုန်၏၊ နာဝါယ၊ လှေသည်၊ ဘိဇ္ဇာနာယ၊ ပျက်
သည်ရှိသော်၊ ဘိက္ခု၊ ရဟန်းသည်၊ မေ၊ ငါ့အား၊ သရဏံ၊ သရဏဂုံကို၊
အဒါ၊ ပေးပြီ၊ ။ ဣတော၊ ဤတဒ္ဓကမ္မာမှ၊ ကေတိံသေကပ္ပေ၊ သုံးဆူတ
ကမ္မာထက်၌၊ မေ၊ ငါ့အား၊ ယံသရဏံ၊ အကြင်သရဏဂုံကို၊ အဒါ၊ ပေးပြီ၊
တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိ
စဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ သရဏဂမနေသရဏဂမနဿ၊ သရဏဂုံ
ဆောက်တည်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ။ စတသော၊ ထေးပါးကုန်သော
ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေ
ဝိမောက္ခာပိစ၊ ဤဝိမောက္ခ တို့ကိုထည်းကောင်း၊ ဆဋ္ဌာပိညာ၊ ခြောက်
ပါးသောအဘိညာဉ်တို့ကိုထည်းကောင်း၊ သန္တိကထာ၊ မျက်မှောက်ပြုအပ်
ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထူး၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
အပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊
သရဏဂမနိယောထေရော၊ သရဏဂမနိယမထေရ်သည်၊ ဣမာဂါထာ
ယော၊ ဤဂါထာတို့ကို၊ အတာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ။ ဣတိဣမိနာ
နုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ သရဏဂမနိယက္ခေ
ရဿ၊ သရဏဂမနိယမထေရ်၏၊ နဝမံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပ
ဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၃၆-သဒ္ဓသညိကဝဂ်-၃၆၂-ဝိတ္ထုပါတိကက္ခေရအပဒါနံ၊

တိသောနာမ၊ တိဿအမည်တော်ရှိသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာထူး၏၊
သည်၊ အာသိ၊ မြစ်တော်မူ၏၊ တဒါ၊ ထိုအခါ၌၊ ဝိဝိနေ၊ တော၌၊ ဝိဟာသိ၊ သီး

တင်းသုံးတော်မူ၏။ တုယိတာ၊ တုယိတာနတ်ပြည်မှ၊ ဣဝ၊ ဤလူပြည်သို့၊ အာဂတိံ၊ ထာဝရ၊ ပိဏ္ဍပါတံ၊ ဆွမ်းကို၊ အဟံ၊ ငါသည်၊ အဒါယိံ၊ လှူပြီ။ မဟာသသံ၊ များသော အခြံအရံရှိတော်မူသော၊ တိဿံနာမ၊ တိဿအမည် တော်ရှိသော၊ သမ္ပန္နံ၊ မြတ်စွာထုရားကို၊ အဘိဝါဒေတွာ၊ ငှိခိုး၍၊ သကံပိတ္တံ၊ မိမိစိတ်ကို၊ ပဿာဒေတွာ၊ ကြည်ညိုစေ၍၊ အဟံ၊ ငါသည်၊ တုယိတာ၊ တုယိတာနတ်ပြည်သို့၊ အဂမာသိံ၊ သွားပြီ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧဒေဝ တေကပ္ပေ၊ ကိုးဆဲ့နှစ်ကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်ဆွမ်း အလှူကို၊ အဒေဝိံ၊ လှူပြီ၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂဘိံ၊ ဒုဂ္ဂဘိဘဝ ကိုးနာထိဇာနာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ပိဏ္ဍပါတဿ၊ ဆွမ်းလှူခြင်း၏၊ ပလံ၊ အကျိုးတည်း။ စတသေသာ၊ လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကို လည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဣမေပိမောက္ခာဂါစ၊ ဤပိမောက္ခာတို့ကို လည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောင် ပြုအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော အသက်တော် ရှိသော၊ ပိဏ္ဍပါတိကောထေရော၊ ပိဏ္ဍပါတိကမထေရ်သည်၊ ဣမာဂါထာ သော၊ ဤဂါထာတို့ကို၊ အတာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ။ ဣတိဣမိနာ ခုတ္တ မေန၊ ဤသို့သော အစဉ်ဖြင့်၊ ပိဏ္ဍပါတိကတ္ထေရဿ၊ ပိဏ္ဍပါတိကမထေရ် ၏၊ ဒေသံ၊ သတ်ချခြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

ဥဒါနံ၊ ဥဒါနိကား၊ သဒ္ဓသည်၊ သဒ္ဓသည်ကမထေရ်၊ ယဝသိကော၊ ယဝက လာပိယမထေရ်၊ ကိံသု၊ ကိံသုကပူဇကမထေရ်၊ ကောရဏ္ဍုပုဂ္ဂိယော၊ ကောရဏ္ဍုပုဂ္ဂိ သမထေရ်၊ အာလမ္ပဏော၊ ဒဏ္ဍုဒါယကမထေရ်၊ အမ္ပယာဂု၊ အမ္ပယာဂုဒါယကမထေရ်၊ သုပုဂ္ဂိ၊ သုပုဂ္ဂိဒါယကမထေရ်၊ မဉ္ဇုဒါယကော၊ မဉ္ဇုဒါယကမထေရ်၊ သရဏံ၊ သရဏဂမနိယမထေရ်၊ ပိဏ္ဍပါတာစ၊ ပိဏ္ဍ ပါတဒိယကမထေရ်၊ ဂါထာ၊ ဂါထာတို့သည်၊ တာထိသမေဝစ၊ ထေး ဆယ်တို့သည် သာလျှင်တည်း။ ဣတ္ထိံ သဘိမော၊ သုံးဆဲ့ခြောက်ခု ခြောက်သော၊ သဒ္ဓသည်ကဝဂ္ဂေါ၊ သဒ္ဓသည်ကဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်း သို့ရောက်ပြီ။ ။

၃၇-မန္တာရဝပုပ္ဖိယဝဂ်-၃၆ ၃-မန္တာရဝပုပ္ဖိယဝဂ်အပဒါနံ၊

တောဝတိံသာ၊ တောဝတိံသာနတ်ပြည်မှ၊ ဣဝ၊ ဤလူပြည်သို့၊ အာဂတံသာ၊ လာ၍၊ မင်္ဂလောနာမ၊ မင်္ဂလအမည်ရှိသော၊ မာဏဝေါ၊ လူထင်သည်၊ မန္တာရဝပုပ္ဖိယဝဂ်၊ မန္တာရဝပုပ္ဖိယဝဂ်ကို၊ ဂဟေတွာန၊ ယူ၍၊ သမာဓိနာ၊ သမာဓိဖြင့်၊ နိသိန္နဿ၊ နေတော်မူသော၊ ဝိပဿိဿ၊ ဝိပဿိအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာဘုရားအား၊ မတ္တကေ၊ ဦးထိပ်ကပ်၍၊ အဟံ၊ ငါသည်၊ ဓာရယိံ၊ ဆောင်းပြီး၊ သတ္တာဟံ၊ ခုနစ်ခုကပ်ပတ်လုံး၊ ဓာရယိတွာန၊ ဆောင်း၍၊ ဒေဝသောကံ၊ နတ်ပြည်သို့၊ ပုန၊ တစ်ဖန်၊ အာဂမိံ၊ ပြန်လာပြီး၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုတကပွေ၊ ကိုးဆဲ၊ တကမ္ဘာထက်၌၊ ယံပုပ္ဖိ၊ အကြင်ပန်းကို၊ အဘိပူဇယိံ၊ ပူဇော်ပြီး၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇယ၊ ဘုရားကိုပန်းပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခာတို့ကိုလည်းကောင်း၊ ဆဇ္ဇာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှော်ပြုအပ်ကုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောအသက်တော်ရှိသော၊ မန္တာရဝပုပ္ဖိယဝဂ်၊ မန္တာရဝပုပ္ဖိယဝဂ်ထေရ်သည်၊ ဣမာဂါတာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရုတ်ဆိုတော်မူပြီး၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ မန္တာရဝပုပ္ဖိယဝဂ်၊ မန္တာရဝပုပ္ဖိယဝဂ်ထေရ်၏၊ ပဌမံ၊ ငှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီး ။

၃၇-မန္တာရဝပုပ္ဖိယဝဂ်-၃၆ ၄-ဂေါက္ကနပုပ္ဖိယဝဂ်အပဒါနံ၊

ယာမာဒေဝါ၊ ယာမာနတ်ပြည်မှ၊ ဣဝ၊ ဤလူပြည်သို့၊ အာဂတံသာ၊ လာ၍၊ ဂေါတမံ၊ ဂေါတမမည်သော၊ သိရိဝစ္ဆာသံ၊ အသရေ၏နေရာဖြစ်သော၊ ဂေါက္ကနမာယံ၊ ဂေါက္ကနပန်းကို၊ ပဂ္ဂဗ္ဗံ၊ မြောက်၍၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ အဘိဇရာပယိံ၊ တင်လှူပူဇော်ပြီး၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုတကပွေ၊ ကိုးဆဲ၊ နှစ်ကမ္ဘာထက်၌၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာဘုရားကို၊ အဘိပူဇယိံ၊ ပူဇော်ပြီး၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာ

နာမ်၊မထိစဘုး၊ဣဒံပထံ၊ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ထုရားကရိပန်းပူဇော်
 ခြင်း၏၊ပထံ၊အကျိုးတည်း၊ စတသေသာ၊လေးပါးကုန်သော၊ပဋိသန္တိဒါစ၊
 ပဋိသန္တိဒါတို့ကိုထည်းကောင်း၊အဋ္ဌ၊ရှစ်ပါးကုန်သော၊ဣမေဝိမောက္ခာပိစ
 ဤဝိမောက္ခတို့ကိုထည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသော အဘိ
 ညာဉ်တို့ကိုထည်းကောင်း၊သန္တိကတာ၊မျက်မှောက်ပြုအပ်ကုန်ပြီ၊ဗုဒ္ဓဿ
 မြတ်စွာဘုရား၏၊ဿသနံ၊အဆုံးအမတော်ကို၊ကတံ၊ပြုအပ်ပြီ၊ ဣတ္ထံ၊
 ဤသို့လျှင်၊အာယသ္မာ၊ရှည်သောသက်တော်ရှိသော၊ဂေါက္ခန္ဓုပုပ္ဖိယောထေ
 ရော၊ ဂေါက္ခန္ဓုပုပ္ဖိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊
 အဘာထိတ္ထ၊ရွတ်ဆိုတော်မူ၏၊ ဣတံဣဒံနန္ဒတ္ထမေန၊ ဤသို့သောသဒ္ဓါ
 အစဉ်အနက်အစဉ်ဖြင့်၊ ဂေါက္ခန္ဓုပုပ္ဖိယတ္ထေရဿ၊ ဂေါက္ခန္ဓုပုပ္ဖိယ မထေရ်
 ၏၊ရုဘိယံ၊နှစ်ခုမြောက်သော၊အပဒါနံ၊အပဒါန်သည်၊သမတ္တံ၊ပြီးပြီ။

၃၇-မန္ဒာရဝပုပ္ဖိယဝဂ်-၃၆၅-ဘိသရဋ္ဌာလဒါယကတ္ထေရ်အပဒါန်၊

သဗ္ဗဓမ္မာနုပါရဂူ၊ ခပ်သိမ်းသောတရားတို့၏ ဆုံးခမ်းရောက်ထော်မူ
 သော၊ဗုဒ္ဓဿာနာမ၊ ဗုဒ္ဓအမည်တော်ရှိသော၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာဘုရား
 သည်၊အာထိ၊ဖြစ်ထော်မူ၏၊ဝိဝေကကာမော၊သိတ်ငြိမ်ရာကိုအလိုတော်ရှိ
 သော၊သဗ္ဗညု၊မြတ်စွာဘုရားသည်၊မမ၊ငါ၏၊ သန္တိကံ၊အထံသို့၊အာဂန္တိ၊
 ကြွလာတော်မူ၏၊ မဟာကရုဏိကေ၊မဟာကရုဏာရှိတော်မူသော၊
 တသ္မိဇိနေ၊ထိုမြတ်စွာဘုရား၌၊စိတ္တံ၊စိတ်ကို၊ပဿာဒေတွာ၊ကြည်ညိုစေ၍၊
 ဘိသရဋ္ဌာလံ၊ကြာစွယ်ကြာရင်းကို၊ ပဝ္ဂဟ၊မြောက်ချီ၍၊ အဟံ၊ငါသည်၊
 ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်အား၊အဒါထိံ၊ လျှပြီ၊ ဣတော၊ဤသဒ္ဓကမ္ဘာ
 မှ၊ဇွန်ဒုတေကပွေ၊ ကိုးဆဲ၊နှစ်ကမ္ဘာထက်၌၊တဒါ၊ ထိုအခါ၌၊ယံထိသံ၊အ
 ကြင်ကြာစွယ်ကြာရင်းကို၊အဒေဒိံ၊ လျှပြီ၊ထတော၊ထိုအခါမှ၊ ပထုတိ၊စ၍၊
 ဒုဂ္ဂတိံ၊ဒုဂ္ဂတိဘဝကို၊နာဘိအာနာမိ၊မထိစဘုး၊ ဣဒံပထံ၊ဤအကျိုးသည်၊
 ဘိသဒါနဿ၊ကြာစွယ်ကြာရင်းလျှင်ခြင်း၏၊ပထံ၊အကျိုးတည်း၊ စတ
 သေသာ၊လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ပဋိသန္တိဒါတို့ကိုထည်းကောင်း၊
 အဋ္ဌ၊ရှစ်ပါးကုန်သော၊ဣမေဝိမောက္ခာပိစ၊ဤဝိမောက္ခတို့ကိုထည်းကောင်း၊
 ဆဋ္ဌာဘိညာစ၊ခြောက်ပါးသောအဘိညာဉ်တို့ကိုထည်းကောင်း၊ သန္တိက
 တာ၊မျက်မှောက်ပြုအပ်ကုန်ပြီ၊ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ဿသနံ၊အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ဤသို့လျှင်၊ အာယသ္မာ၊ ရှည်

၃၇-မဃာရဝပုဂ္ဂိုလ်-၃၆၅-ဘိသရဋ္ဌာလဒါယကဋ္ဌေရအပဒါနံ၊ ၄၄

သောသက်တော်ရှိသော၊ ဘိသရဋ္ဌာလဒါယကောထေရော၊ ဘိသရဋ္ဌာလ
ဒါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊
ရွတ်ဆိုတော်မူပြီး၊ ဣတိဣမိနာနုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အ
စဉ်ဖြင့်၊ ဘိသရဋ္ဌာလဒါယကဋ္ဌေရဿ၊ ဘိသရဋ္ဌာလဒါယကမထေရ်၏၊
တတိယံ၊ သုံးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၇-မဃာရဝပုဂ္ဂိုလ်-၃၆၆-ကောသရပုဂ္ဂိုလ်ဋ္ဌေရအပဒါနံ၊

တဒါ၊ ထိုအခါ၌၊ ဟိမဝန္တာဒိပဗ္ဗတေ၊ ဟိမဝန္တာတောင်၌၊ ဝိဇ္ဇာဓရော၊ ဝိဇ္ဇာရရှိ
သည်၊ အာသိံ၊ ဖြစ်ပြီး၊ ဝိရဇံ၊ ကိလေသာရှုကင်းတော်မူသော၊ မဟာယသံ၊
များသောအခြံအရံရှိသော၊ စင်္ဂဟန္တံ၊ စင်္ကြံကြွတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာ
ဘုရားကို၊ အဗ္ဗသံ၊ မြင်ပြီး၊ အဟံ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊ တိဏိကောသ
ရပုဂ္ဂာနိ၊ သုံးခုသော သစ်သွားပန်းတုံးကို၊ သိသေဗ္ဗိးခေါင်း၌၊ ကတွာန၊
ထားသည်ကိုပြု၍၊ ဝေဿတံ၊ ဝေဿဘူအမည်တော်ရှိသော၊ သမ္ပန္နံ၊ မြတ်
စွာဘုရားသို့၊ ဥပသင်္ဂဟံ၊ ကပ်၍၊ အဘိပူဇယိံ၊ ပူဇော်ပြီး၊ ဣတော၊ ဤ
တဒ္ဒကမ္ဘာမှ၊ ကေတိံသေကပ္ပေ၊ သုံးဆူတကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ
၌၊ ယံကမ္ဘံ၊ အကြင်အရှုကို၊ အကရိံ၊ ပြုပြီး၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊
ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာထိဇာနာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊
ဗုဒ္ဓပူဇာယံ၊ ဘုရားကိုပန်းပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ စတ
သော၊ ထေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊
အဠာ၊ ရှစ်ပါးထုန်သော၊ ဣမေဝိမောဟ္ဗာပိစ၊ ဤဝိမောက္ခတို့ကိုလည်း
လည်းကောင်း၊ ဆဠာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်း
ကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား
၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊
အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ကောသရပုဂ္ဂိုလ်ဋ္ဌေရော၊
ကောသရပုဂ္ဂိုလ်မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာ
သိတ္ထံ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣမိနာနုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်
အနက်အစဉ်ဖြင့်၊ ကောသရပုဂ္ဂိုလ်ဋ္ဌေရဿ၊ ကောသရပုဂ္ဂိုလ်မထေရ်၏၊
စတုတ္ထံ၊ လေးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၇-မန္တရဝပုပ္ဖိယဝဂ်-၃၆၇-အင်္ဂေယျပုပ္ဖိယတ္ထေရအပဒါန်

ပဒုမောနာမ၊ ပဒုမအမည်ရှိသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ တဒါ၊ ထိုအခါ၌၊ ဝိတ္တကုဓု၊ ဝိတ္တကုဏ်တောင်၌၊ ဝသံ၊ သီတင်းသုံးတော်မူ၏၊ အဟံ၊ ငါသည်၊ သယန္တု၊ အလိုလိုဖြစ်တော်မူသော၊ အပရာဇိတံ၊ သူတပါးတို့သည်မအောင်အပ်သော၊ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို၊ ဒိသ္မာနံ၊ မြင်၍၊ ပုပ္ဖိတံ၊ ပွင့်သော၊ အင်္ဂေယျံ၊ အင်္ဂေယျမည်သောပန်းကို၊ ဒိသ္မာ၊ မြင်၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဩဝိနိတွာနံ၊ ဆွတ်စား၍၊ သမ္ဗုဒ္ဓံ၊ သစ္စာထေးပါးတရားကိုသိတော်မူသော၊ ပဒုမံဇိနံ၊ ပဒုမမြတ်စွာဘုရားသို့၊ ဥပဂတိန္ဒာနံ၊ ကပ်၍၊ ပူဇယိ၊ ပူဇော်ပြီ။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကတိံ၊ သေကပွေ၊ ဆုံးဆဲ၊ တကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ အေဟိပူဇယိ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပထုဘိ၊ စ၍၊ နုဂ္ဂဟိ၊ နုဂ္ဂဟိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပသံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယာ၊ ဘုရားကိုပန်းပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း။ ။ စဘသေသာ၊ ထေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကိုသည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုသည်းကောင်း၊ ဆဇ္ဇာဘိညာစ၊ ခြေခံပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်ရှိတော်ရှိသော၊ အင်္ဂေယျပုပ္ဖိယောထေရော၊ အင်္ဂေယျပုပ္ဖိယမထေရ်သည်။ ။ ဣမောဂံ၊ ထာယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုဘော်မူပြီ၊ ဣဘိဇ္ဈာနန္တုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ အင်္ဂေယျပုပ္ဖိယတ္ထေရဿ၊ အင်္ဂေယျပုပ္ဖိယမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၇-မန္တရဝပုပ္ဖိယဝဂ်-၃၆၈-ကဒ္ဓပုပ္ဖိယတ္ထေရအပဒါန်

သုက္ကဏ္ဍဝတ္ထံ၊ ရွှေအဆင်းကဲ့သို့အဆင်းရှိဘော်မူသော၊ ကဉ္စနန္တိယသံကာသံ၊ ရွှေစေတီနှင့်ဘူတော်မူသော၊ ဗတ္တိံသဝရေလက္ခဏံ၊ သုံးဆဲ၊ ရှစ်ပါးသောယောကျ်ားမြတ်တို့၏လက္ခဏာတို့နှင့်ပြည့်စုံတော်မူသော၊ အန္တရာဗထော၊ အိမ်ဈေးအကြား၌၊ ဂစ္ဆန္တံ၊ ကြွသွားတော်မူသော၊ သမ္ဗုဒ္ဓံ၊ သစ္စာထေးပါးတရားကို သိတော်မူသော၊ လောကနာယကံ၊ မြတ်စွာဘုရားကို၊

ပေါသဒဝရေ၊ မြတ်သော ပြာသာဒ်ထက်၌၊ နိသန္ဓာ၊ ထိုင်လျက်၊ အဗ္ဗသံ၊ မြင်ပြီး၊
ကဒမ္ပပုပ္ဖိ၊ ထိန်ပန်းကို၊ ပဂ္ဂယော၊ မြောက်၍၊ ဝိသေယံ၊ ဝိပဿိ၊ မြတ်စွာဘုရား
ကို၊ အဘိပူဇယိ၊ ပူဇော်ပြီး၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနဂုဏေ၊ ကပွေ၊
ကိုးဆဲ၊ တကမ္ဘာထက်၌၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာဘုရားကို၊ အဘိပူဇယိ၊ ပူ
ဇော်ပြီး၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာ
မိ၊ မထိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပန်းပူဇော်ခြင်း
၏၊ ပထံ၊ အကျိုးတည်း၊ ။ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊
ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌေ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမေဝက္ခာပိ
စ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအ
ဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက် ပြုအပ်ကုန်ပြီး၊
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ။
ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကဒမ္ပပုပ္ဖိ
ယောထေရော၊ ကဒမ္ပပုပ္ဖိယမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာ
တို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီး၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော
သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ကဒမ္ပပုပ္ဖိယတ္ထေရဿ၊ ကဒမ္ပပုပ္ဖိယမထေရ်
၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၃၇-မန္တာရဝပုပ္ဖိယဝဂ်-၃၆၉-ဥဒ္ဓါထကပုပ္ဖိယတ္ထေရအပဒါနံ၊

အနုမောနာမ၊ အနုမအမည်တော်ရှိသော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာဘုရားသည်
တဒါ၊ ထိုအခါ၌၊ ဂင်္ဂါကုဏေ၊ ဂင်္ဂါမြစ်ကမ်း၌၊ ပထံ၊ ထိတင်းသုံးနေတော်မူ၏
ဥဒ္ဓါထကံ၊ ငါ့ရှေ့ပန်းကို၊ ဂဟေ၊ တွန်းယူ၍၊ အပရ၊ ဖိတ်၊ မြတ်စွာဘုရားကို၊
ပူဇယိ၊ ပူဇော်ပြီး၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကတံ၊ သေကပွေ၊ သုံးဆဲ၊ တ
ကမ္ဘာထက်၌၊ ယံဗုဒ္ဓံ၊ အကြင်ပန်းကို၊ အဘိပူဇယိ၊ ပူဇော်ပြီး၊ တတော၊ ထို
အခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣ
ဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပန်းပူဇော်ခြင်း၏၊ ပထံ၊ အကျိုး
တည်း၊ ။ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို
လည်းကောင်း၊ (ပ)၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီး၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်
ရှိသော၊ ဥဒ္ဓါထကပုပ္ဖိယောထေရော၊ ဥဒ္ဓါထကပုပ္ဖိယမထေရ်သည်၊ ဣမာ
ဂါယာယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီး၊ ဣတိဣမိနာ

ခွတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ဥဒ္ဓါထကပုဂ္ဂိုလ်ထွေ
ရဿ၊ ဥဒ္ဓါထကပုဂ္ဂိုလ်မထေရ်၏၊ သတ္တဝံ၊ ခုနစ်ခုမြောက်သော၊ အပဒါန်၊
အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၇-မန္ဒာရဝပုဂ္ဂိုလ်ဝဂ်-၃၇၀-ကေစမ္ပကပုဂ္ဂိုလ်ထွေရအပဒါန်။

ဥပသန္တောစ၊ ကိလေသာမှငြိမ်းတော်မူပြီးသော၊ သမ္ပုဇ္ဈေ၊ မြတ်စွာဘု
ရားသည်၊ ပဗ္ဗတန္တရေ၊ တောင်ကြား၌၊ ဝသတိ၊ နေတော်မူ၏၊ ကေစမ္ပကံ၊ တ
ရသောစကားပန်းကို၊ အာဒါယ၊ ယူ၍၊ နရုတ္တဝံ၊ မြတ်စွာဘုရားကို၊ ဥပဂစ္ဆိံ၊
ကပ်ပြီ။ ပသန္နဗိက္ခော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သမနော၊ ဝမ်း
မြောက်သည်ဖြစ်၍၊ ပစ္စေကမုနိရုတ္တဝံ၊ ပစ္စေကဗုဒ္ဓါထုရားမြတ်ကို၊ ဥဘော
ဟတ္ထေဟိ၊ နှစ်ဘက်သောထက်တို့ဖြင့်၊ ပဂ္ဂယျ၊ မြောက်၍၊ အပရာဇိတံ၊
မြတ်စွာဘုရားကို၊ ပူဇယိံ၊ ပူဇော်ပြီ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ပဉ္စသ
မ္ဘိဒ္ဓိကပ္ပေ၊ မြောက်ဆုံးငါးကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ အဘိပူဇ
ယိံ၊ ပူဇော်ပြီ၊ တတောံ၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုပ္ပတိံ၊ ဒုပ္ပတိဘဝကို၊ နာဘိ
ဇာနာမိ၊ မထိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ထုရားကိုပန်းပူ
ဇော်ခြင်း၏၊ ပထမံ၊ အကျိုးတည်း။ စတသော၊ ထေးပါးကုန်သော၊ ပဋိ
သန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား
၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကာသံ၊ ငြိအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာ
ယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ စမ္ပကပုဂ္ဂိုလ်ထွေထေရော၊ စမ္ပကပုဂ္ဂို
လ်မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆို
တော်မူပြီ။ ဣတိဣမိနာခွတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ စမ္ပကပုဂ္ဂိုလ်ထွေ
ရဿ၊ စမ္ပကပုဂ္ဂိုလ်မထေရ်၏၊ အဋ္ဌဝံ၊ ခုနစ်ခုမြောက်သော၊ အပဒါန်၊ အပဒါန်
သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၇-မန္ဒာရဝပုဂ္ဂိုလ်ဝဂ်-၃၇၀-တိပိရပုဂ္ဂိုလ်ထွေရအပဒါန်။

စန္ဒဘာဂနဒီတီရေ၊ စန္ဒဘာဂမြစ်ကမ်း၌၊ အဟံ၊ ငါသည်၊ အနုသောတံ၊
ရေအလျှင်သို့၊ ဝဇာမိ၊ သွား၏၊ ပုဂ္ဂိဘံ၊ ပွင့်သော၊ သာသရာဇံ၊ အကြင်
ပင်မင်းကဲ့သို့သော၊ ဝိရဇံ၊ ကိလေသာမြှူကင်းသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရား
ကို၊ အဒ္ဓဘံ၊ မြင်၏။ ပသန္နဗိက္ခော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။

၃၇-မန္တာရဝပုပ္ဖိယဝဂ်-၃၇၁-တိတိဓိရပုပ္ဖိယတ္ထေရအပဒါနံ၊ ၄၇

သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ပစ္စေကရနိရတ္တံ၊ ပစ္စေကဗုဒ္ဓါထုရား
မြတ်ကို၊ တိတိဓိရပုပ္ဖံ၊ ကြည်းပန်းကို၊ ဂဟေတွာယု၍၊ မတ္ထကောဗြီးထိင်
ထက်၌၊ အဟံ၊ ငါသည်၊ ဩကိရိံ၊ ကြံ့မြောက်ပူဇော်ပြီး၊ ဣတော၊ ဤ
ဘဒ္ဒကမ္ဘာမှ၊ ဧကနုဝုတေကပ္ပေ၊ ကိုးဆွဲတကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်း
ကို၊ အဘိပူဇေယိံ၊ ပူဇော်ပြီး၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိ
ဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊
ထုရားကိုပန်းပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ဣ၊ စတသော၊ လေးပါး
ကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကိုထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါး
ကုန်သော၊ ဣမေပိမောက္ခာပိစ၊ ဤပိမောက္ခတို့ကို ထည်းကောင်း၊ ဆဋ္ဌ
တိညာစ၊ မြောက်ပါးသောအထိညာဉ်တို့ကိုထည်းကောင်း၊ သန္တိကတာ၊
မျက်မှောက်ပြုအပ်ကုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သာသနံ၊ အဆုံးအမ
တော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
သက်တော်ရှိသော၊ တိတိဓိရပုပ္ဖိယောထေရော၊ တိတိဓိရပုပ္ဖိယမထေရ်သည်၊
ဣမာဂါထ၊ လေးပါး၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီး၊
ဣတိဣဒိနာန္တတ္ထမေန၊ ဤသို့သောအစဉ်ဖြင့်၊ တိတိဓိရပုပ္ဖိယတ္ထေရဿ၊ တိတိဓိရ
ပုပ္ဖိယမထေရ်၏နဝဓံ၊ ကိုးခုမြောက်သောအပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြုပြီး ။

၃၇-မန္တာရဝပုပ္ဖိယဝဂ်-၃၇၂-သဇ္ဇေယပုပ္ဖိယတ္ထေရအပဒါနံ၊

စန္ဒဘာဂနဒ္ဒိတီရေ၊ စန္ဒဘာဂါမြစ်ကမ်း၌၊ တဒါ၊ ထိုအခါ၌၊ ကိန္နရော၊
ကိန္နရုသည်၊ အဟောသိံ၊ ဖြစ်ပြီး၊ တတ္ထံ၊ ထိုမြစ်ကမ်း၌၊ စကံမန္တံ၊ စင်္ကြံ
ကြွတော်မူသော၊ ဒေဝဒေဝံ၊ နတ်ထက်နတ်မြတ်ဖြစ်တော်မူသော၊ နရာသ
ဘံ၊ မြတ်စွာထုရားကို၊ အဒ္ဓသံ၊ မြင်၏၊ သဇ္ဇေယပုပ္ဖံ၊ ထင်းရှူးပန်းကို၊ ဩပိ
နိတွာန၊ ဆွတ်စူး၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဒါသိံ၊ လျှင်ပြီး၊
မဟာဝီရော၊ မြတ်စွာထုရားသည်၊ ဒေဝဂန္ဓိကံ၊ နတ်ရန် လျှင်သော၊ သဇ္ဇေယံ၊
ထင်းရှူး ပန်းကို၊ ဥပသိဗ္ဗိံ၊ နမ်းတော် မူ၏၊ ပိပသိ၊ ပိပသိအမည်
တော်ရှိသော၊ ထောကနာယကော၊ ထောကကိုနိဗ္ဗာန်သို့ ဆောင်တော်မူ
တတ်သော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ပဗ္ဗိဂ္ဂဟေတွာ၊ ခံတော်မူ၍၊ မေ၊
ငါ၏၊ ဗေက္ခမာနဿ၊ ရှုကြည့်စဉ်၊ တဒါ၊ ထိုအခါ၌၊ မဟာဝီရော၊ မြတ်စွာ
ထုရားသည်၊ ဥပသိဗ္ဗိံ၊ နမ်းတော်မူ၏၊ ပသန္နိပိတ္တော၊ ကြည်ညိုသော

စိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ နိပဒုတ္တံ၊ မြတ်စွာ
 ထုရားကို၊ ဝဒ္ဓိတွာ၊ ရှိခိုး၍၊ အဇ္ဇလိ၊ လက်အုပ်ကို၊ ပဂ္ဂဟေတွာန၊ မြောက်
 ချီ၍၊ ပုန၊ တစ်ဘန်၊ ပဗ္ဗတံ၊ တောင်သို့၊ အာရုဟံ၊ ထက်ပြီ၊ ။ ဣတော၊ ဤဘဒ္ဒ
 ကမ္ဘာမှ၊ ဧကနုဂုတေကပ္ပေ၊ ကိုးဆဲ တကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်း
 ကို၊ အဘိပူဇယံ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ ဝံ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိ
 ဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊
 ထုရားကိုပန်းပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ ။ စတသော၊ ထေးပါး
 ကုန်သော၊ ပနိသန္တိဒါ၊ ပနိသန္တိဒါတို့ကို ထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါး
 ကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို ထည်းကောင်း၊ ဆဇ္ဇာ
 တိညာစ၊ မြောက်ပါးသောအဘိညာဉ်တို့ကို ထည်းကောင်း၊ သန္တိကတာ၊
 မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကကံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ သဇ္ဇေ၊ ပုဂ္ဂိယော ထေရော၊ သဇ္ဇေ၊ ပုဂ္ဂိယ မထေရ်
 သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူ
 ပြီ၊ ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ သဇ္ဇေပုဂ္ဂိယတ္ထေရဿ ။
 သဇ္ဇေပုဂ္ဂိယမထေရ်၏၊ ဒသမံ၊ ဆယ်ခုမြောက်သော၊ အဝဒါနံ၊ အဝဒါနံ
 သည်၊ သမတ္တံ၊ ပြီးပြီ၊ ။

ဥဒါနံ၊ ဥဒါနံကား၊ မန္ဒာရဝဂ္ဂ၊ မန္ဒာရဝပုဂ္ဂိယမထေရ်ထည်းကောင်း၊
 ဂေါက္ခနု၊ ဂေါက္ခနုပုဂ္ဂိယမထေရ်ထည်းကောင်း၊ ဘိသ၊ ဘိသရဇ္ဇာထမထေရ်
 ထည်းကောင်း၊ ဧကသရပုဂ္ဂိယော၊ ဧကသရပုဂ္ဂိယမထေရ်ထည်းကောင်း၊
 အင်္ဂေယကော၊ အင်္ဂေယပုဂ္ဂိယမထေရ်ထည်းကောင်း၊ ကဒမ္ဘိစ၊ ကဒမ္ဘ
 ပုဂ္ဂိယမထေရ်ထည်းကောင်း၊ ဥဒ္ဓါယ၊ ဥဒ္ဓါယပုဂ္ဂိယမထေရ်ထည်းကောင်း၊
 ဧက စမ္ပကော၊ ဧကစမ္ပကပုဂ္ဂိယမထေရ်ထည်းကောင်း၊ တိမိရ၊ တိမိရပုဂ္ဂိ
 ယမထေရ်ထည်းကောင်း၊ သဇ္ဇထရော၊ သဇ္ဇထရပုဂ္ဂိယမထေရ်ထည်းကောင်း၊
 ဂါထာ၊ ဂါထာတို့သည်၊ ထာလီသမေဝစ၊ လေးဆယ်တို့သည် သာလျှင်
 တည်း၊ ။ သတ္တတိံ၊ သတိမော၊ သုံးဆဲ ခုနစ်ခုမြောက် သော၊ မန္ဒာရဝပုဂ္ဂိယ
 ဝပေါ၊ မန္ဒာရဝပုဂ္ဂိယဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ ။

၃၈-ဗောဓိဝဋ္ဌနဝဂ်-၃၇၃-ဗောဓိဝဋ္ဌနကတ္ထေရအပဒါနံ၊

ဟရိတံ၊ ဝိမ်းသော၊ ခရုဏီမျှာ၊ မြေနှိပေါက်သော၊ ပါဠိလိံပါဒဝံ၊ သန္တတံဗောဓိပင်ကို၊ ဒိသ္မာ၊ မြင်၍၊ ကော်သံ၊ ထက်ဝဲတဘက်ပရံးထက်နှိ၊ ကတ္တာ၊ စမ္ဘိယံသင်သည်ကိုပြု၍၊ အဗ္ဗလိံ၊ ထက်အုပ်ကို၊ ကတ္တာ၊ ပြု၍၊ အဟံ၊ ငါသည်၊ ပါဠိလိံ၊ သန္တတံဗောဓိကို၊ အဝဋ္ဌံ၊ ရှိခိုးပြီ၊ မာနသံ၊ ဝိတ်ကို၊ ဂရံ၊ လေးအပ်သည်ကို၊ ကတ္တာ၊ ပြု၍၊ အဗ္ဗလိံ၊ ထက်အုပ်ကို၊ ပဂ္ဂဟေတ္တာန၊ မြောက်၍၊ အဝဋ္ဌံ၊ ရှိခိုးပြီ၊ အန္တောသုဒ္ဓံ၊ အတွင်း၌စင်ကြယ်၏၊ ဗဟိသုဒ္ဓံ၊ အပ၌စင်ကြယ်၏၊ သုပိရုတ္တံ၊ ကိလေသာမှကောင်းစွာလွတ်၏၊ အနာသဝံ၊ ကိလေသာမရှိ၊ ကရုဏာဥာဏာသာဂရံ၊ မဟာသရဒ္ဓရာနှင့် တူသော ကရုဏာဥာဏ်ရှိတော်မူသော၊ ထောကမဟိတံ၊ ထောကသည်ပူဇော်အပ်သော၊ ဝိပသဝိံ၊ ဝိသေဝိအမည်တော်ရှိသော၊ သမ္ပုဒ္ဓံ၊ မြတ်စွာတုရားကို၊ သမ္ပုခါ၊ မျက်မှောက်၌၊ ဝဗ္ဗတိဇ္ဇဝ၊ ရှိခိုးသကဲ့သို့၊ အဟံ၊ ငါသည်၊ ပါဠိလိံ၊ သန္တတံဗောဓိကို၊ အဝဋ္ဌံ၊ ရှိခိုးပြီ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနဂတေ ကပ္ပေ၊ ကိုးဆဲ ဘကမ္ဘာထက်နှိယံဗောဓိံ၊ အကြင်ဗောဓိကို၊ အဟံ၊ ငါသည်၊ အဝဋ္ဌံ၊ ရှိခိုးပြီ၊ ဘတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစာဘူး၊ ဣဒံ၊ ဤအကျို သည်၊ ဝဗ္ဗနာယ၊ ဗောဓိပင်ကို ရှိခိုးခြင်း၏၊ ပလံ၊ အကျိုးတည်း၊ စတသော၊ လေးပါးကျန်သော၊ ပဋိ သန္တိဒါ၊ ပဋိသန္တိဒါတို့ကိုသည်းကောင်း၊ အဗ္ဗာရှင်ပါးကျန်သော၊ ဣမေဝိ မောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုသည်းကောင်း၊ ဆဠာဘိညာ၊ ခြောက်ပါး သောအဘိညာဉ် တို့ကိုသည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ် ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဗောဓိဝဋ္ဌကောထေရော၊ ဗောဓိဝဋ္ဌကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါ ထာတို့ကို၊ အဘာထိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဇ္ဇာနိနာနုတ္တမေန၊ ဤသို့ သောအစဉ်ဖြင့်၊ ဗောဓိဝဋ္ဌကတ္ထေရဿ၊ ဗောဓိဝဋ္ဌမထေရ်၏၊ ပဠာံ၊ ရှေးဦး စွာသော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။



၃၀-ဗောဓိဝဋ္ဌနဝဂ်-၃၇၄-ပါဠိပုဂ္ဂိုလ်ထေရ်အပဒါနိ

သယန္တု၊ အလိုလိုဖြစ်တော်မူသော၊ အဂ္ဂပုဂ္ဂထေရ်၊ မြတ်သောပုဂ္ဂိုလ်
 ဖြစ်တော်မူသော၊ ဇိနာ၊ မာရ်ငါးပါးကိုအောင်တော်မူသော၊ ဝိပဿနာမ
 ဘဂဝါ၊ ဝိပဿီမြတ်စွာဘုရားသည်၊ သင်္ခယောဟိ၊ တပည့်တို့ဖြင့်၊ ပုရက္ခ
 ထော၊ ခြံရံလျက်၊ ဗန္ဓုမံ၊ ဗန္ဓုမပြည်သို့၊ ပါဝိသိ၊ ဝင်တော်မူ၏။ ။ ဘိဏိ
 ပါဠိပုဂ္ဂိုလ်၊ သုံးဆယ့်သုံးစွတ်ပန်းတို့ကို၊ မေ၊ ငါသည်၊ ဥက္ခကေ၊ ခါးပိုက်
 နှိုး၊ ဣပိဘာနိ၊ ထားအင်ကုန်၏။ အထိ၊ ငါသည်၊ သိသံ၊ ဦးခေါင်းကို၊ နှာယိထု
 ကာမော၊ ဆေးလိုသည်ဖြစ်၍သာလျှင်၊ နဒိတိတ္ထံ၊ မြစ်ဆိပ်သို့၊ အဂန္တိံ၊
 သွားပြီ။ ။ ဗန္ဓုမတိယာ၊ ဗန္ဓုမတီပြည်မှ၊ နိက္ခမ္မာ၊ ထွက်၍၊ ဇလိတံ၊ ပြောင်
 ပြောင်တောက်တောက်၊ ဣန္ဒြိယံ၊ သက်တန်ကဲ့သို့သော၊ အာနိတ္တံ၊ ရဲရဲတော်
 သော၊ ဟုံတာသနံ၊ ခီးစာကဲ့သို့သော၊ ပဝရံ၊ မြတ်သော၊ ဗျုပ္ပာသတံ၊
 ကျားမင်းဥသတကဲ့သို့သော၊ အဘိဇာတံ၊ ကောင်းသော ဇာတ်ရှိသော၊
 ကေသရိံ၊ ခြံထော်ကဲ့သို့သော၊ သမတာနံ၊ ရဟန်းတို့ထက်၊ အဂ္ဂံ၊
 မြတ်တော်မူသော၊ ဘိက္ခုသံဃဿ ပုရက္ခတံ၊ ရဟန်းအပေါင်း ခြံရံလျက်၊
 ဂန္တိန္တံ၊ ကြွသွားတော်မူသော၊ ထေရော နာယကံ၊ မြတ်စွာဘုရားကို၊
 အဒ္ဓဘံ၊ မြင်ပြီ။ ။ သမထော၊ ကိလေသာ ငြိမ်းပြီးသော၊ ကိလေသမထ
 ခောဝနေ၊ ကိလေသာတည်းဟူသော အညစ်အကြေးကို ဆေးလျှော်တတ်
 သော၊ တာတ္ထိံ သုဂတေ၊ ထိုမြတ်စွာဘုရားနှင့်၊ ဘိဏိပုဂ္ဂိုလ်၊ သုံးပွင့်သောပန်း
 တို့ကို၊ ဂဟေတွာ၊ ယူ၍၊ ဗုဒ္ဓသေဋ္ဌံ၊ ထုရားမြတ်ကို၊ အပူဇယိံ၊ ပူဇော်ပြီ။ ။
 ဣတော၊ ဤဘဒ္ဒကမ္ဘာ၊ မှာကောနုဂတေကပ္ပေ၊ ကိုးဆဲ တကမ္ဘာထက်နှင့်၊ ယံပုဗ္ဗံ၊
 အကြင်ပန်းကို၊ အဘိပူဇယိံ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ ရေ၍၊ နုဂ္ဂ
 တိံ၊ နုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓ
 ပူဇာယံ၊ ထုရားကိုပန်းပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း။ ။ စတသော၊
 ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ ဗုဒ္ဓ
 သာ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။
 ဣတ္ထံ၊ ဤသို့လျှင်၊ အာသတ္တာ၊ ရှည်သောသက်တော်ရှိသော၊ ပါဠိပုဂ္ဂိုလ်ထေရ်
 ထေရော၊ ပါဠိပုဂ္ဂိုလ်ထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊
 အဘာသိတ္ထံ၊ ချွတ်ဆိုတော်မူပြီ။ ။ ဣတိဣပိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါ
 အစဉ်အနက်အစဉ်ဖြင့်၊ ပါဠိပုဂ္ဂိုလ်ထေရ်၊ ပါဠိပုဂ္ဂိုလ်ထေရ်၏၊
 နုတိသံ၊ နှစ်ဆယ့်ခြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၀-ဗောဓိဝဋ္ဌနဝဂ်-၃၂ ၅-တိဏုပ္ပသမာလိယတ္ထေရအပဒါနိ၊ ၅၁

၃၀-ဗောဓိဝဋ္ဌနဝဂ်-၃၂ ၅-တိဏုပ္ပသမာလိယတ္ထေရအပဒါနိ၊

စန္ဒဘာဂဒဒိတိဇေ၊ စန္ဒဘာဂါမြစ်နား၌၊ တဒါ၊ ထိုအခါ၌၊ ဝါနုဇေ၊ မြေခံ
သည်အဟောသိ၊ ဖြစ်ပြီ၊ ပဗ္ဗတန္တရေ၊ တောင်ကြား၌၊ နိသိန္နံ၊ နေထောင်မှု
သော၊ ဝိရဇံ၊ ကိလေသာဖြူကင်းတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓ
သံ၊ မြင်ပြီ၊ ဖုလ္လိတံ၊ ပွင့်သော၊ သာသရာဇံ၊ အင်ကြင်းပင်မင်းကဲ့သို့
သော၊ သဗ္ဗာဓိသာ၊ ခင်သိမ်းသောအရပ်ကို၊ ဩဘာသေန္တံ၊ ထွန်းတောက်
ပသော၊ လက္ခဏဗုဒ္ဓနုပေတံ၊ လက္ခဏာတော်ကြီးလက္ခဏာတော်ပေါ်၌
ပြည့်စုံတော်မူသောဘုရားကို၊ ဒိသ္မာန၊ မြင်၍၊ အဟံ၊ ငါသည်၊ အတ္တမနော၊
နှစ်လိုသည်ဖြစ်၍၊ ဥဒဂ္ဂပိတ္တော၊ တက်ကြွသောပိတ်ရှိသည်ဖြစ်၍၊ သုမနော၊
ဝမ်းမြောက်သည်ဖြစ်၍၊ ဝီတိယာ၊ ဝီတိဖြင့်၊ ဟဋ္ဌမာနသော၊ ရွှင်သောပိတ်ရှိ
သည်ဖြစ်၍၊ တီဏိဥပ္ပထပုပ္ဖာနိ၊ သုံးပွင့်သောကြာဖြူကို၊ မတ္တကော၊ ထိပ်
ထက်၌၊ အဘိရောပယိ၊ တင်ယူပူးစေပြီ၊ အဟံ၊ ငါသည်၊ မဟေသိနော
မြတ်သောသီလကျေးဇူးကို ရှာဖွေတော်မူသော၊ ဗုဿဿ၊ ဗုဿဘုရား
အား၊ ပုပ္ဖာနိ၊ ပန်းတို့ကို၊ ပူဇယိတွာန၊ ပူဇော်၍၊ သဂါရဝေါ၊ ရိုသေခြင်း၌တ
ကွ၊ ဘဝိတွာန၊ ဖြစ်၍၊ ဥတ္တရာရုခေါ၊ မြောက်သို့တူရုမျက်နှာမူထွက်၊ ပက္ကမိ၊
ဝဲသွား၏၊ ဝိပ္ပသန္ဓေန၊ ကြည်လင်သော၊ စေတသာ၊ ပိတ်ဖြင့်၊ ပရိကုမိတော
နောက်ဆုတ်၊ ဝတ္ထုန္တော၊ သွားသည်ရှိသော်၊ သေလန္တရေ၊ တောင်ကြား၌၊
ပတိတွာန၊ ကျ၍၊ ဖိဝိတက္ခယံ၊ အသက်၏ကုန်ခြင်းသို့၊ ပါဝုဏိ၊ ရောက်ပြီ၊
သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊ ထိုကံကြောင့်လည်း
ကောင်း၊ စေတနာပဏိဓိဟိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့်လည်း
ကောင်း၊ ပုရိမံ ဇာတိံ၊ ရှေးဇာတ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝ
တိံသံ၊ တာဝတံ သာနတ်ပြည်သို့၊ အဝန္တိံ၊ ရောက်ပြီ၊ သတာနံတိဏိခတ္တံ၊ ဥ
အကြိမ်သုံးရာတိုင်တိုင်လည်း၊ ဧဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယိံ
ပြုပြီ၊ သတာနံပဉ္စက္ခတ္တံ၊ အကြိမ်ငါးရာတိုင်တိုင်လည်း၊ အဟံ၊ ငါသည်၊
စက္ကဝတ္ထိ၊ စကြာမင်းသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာ
မှ၊ ဧနရတေကဗ္ဗေ၊ ကိုးဆဲ နှစ်ကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ကြာဖြူပန်း
ကို၊ အဘိပူဇယိ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိ
ဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပယံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊
ထုရားကိုပန်းပူဇော်ခြင်း၏၊ ပယံ၊ အကျိုးတည်း၊ စတေသော၊ လေး
ပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါ တို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်

ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို ထည်းကောင်း၊
 ဆဋ္ဌာဘိညာစ၊ ရှောက်ပါးသောအထိညာဉ် တို့ကိုထည်းကောင်း၊ သန္တိ
 ကတာ၊ မျှက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်
 သောသက်တော်ရှိသော၊ တိဏုပ္ပထမာလိယောထေရော၊ တိဏုပ္ပထမာလိ
 ယမးထင်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်
 ဆိုထေင်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်
 ဖြင့်၊ တိဏုပ္ပထမာလိယတ္ထေရဿ၊ တိဏုပ္ပထမာလိယမထေရ်၏၊ တတိ
 ယံ၊ သုံးခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ /

၃၈-ဗောဓိဝန္ဓနဝဂ်-၃၇၆-ပဋိပုပ္ဖိယတ္ထေရအပဒါနံ

ယဒါ၊ အကြင်အခါ၌၊ မဟေသိ၊ မြတ်သောသီလကျေးဇူးကိုရှာဖွေတော်
 မူသော၊ ပဒုမုတ္တရောနာမ၊ ပဒုမုတ္တရအမည်တော်ရှိသော၊ သမ္ပန္နော၊ မြတ်
 စွာဘုရားသည်၊ ပရိနိဗ္ဗာသိ၊ ပရိနိဗ္ဗာန်ဝံတော်မူ၏၊ သဗ္ဗေ၊ အလုံးစုံကုန်သော
 ဇနာ၊ လူတို့သည်၊ သမာဂမ္မ၊ အညီအညွတ်စည်းဝေးကုန်၍၊ တော၊ ထိုလူတို့
 သည်၊ သရိရံ၊ ကိုယ်တော်ကို၊ နိဟရန္တိ၊ ထုတ်ဆောင်ကုန်၏၊ သရိမုပ္ဖိ၊
 ကိုယ်တော်ကို၊ နိဟရန္တိ၊ ထုတ်ဆောင်အပ်သည်ရှိသော်၊ တေရိယု၊ စည်
 တို့ကို၊ ဝဇ္ဇမာနာသု၊ တီးအပ်ကုန်သည်ရှိသော်၊ ပသန္နဝိတ္တော၊ ကြည်ညို
 သောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည် ဖြစ်၍၊ ပဋိပုပ္ဖံ၊
 သစ်ကျဗိုးပန်းကို၊ အပူဇယိံ၊ ပူဇော်ပြီ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတ
 သာသေယကပ္ပေ၊ ကမ္ဘာ တစ်ဝိုက်ထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ အထိ
 ပူဇယိံ၊ ပူဇော်ပြီ၊ ဘတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝ
 ကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ သရိဓုပူဇာယ၊
 ကိုလ်တော်ကိုပန်းပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ မေ၊ ဝါ၏၊ အာ
 ဂတံ၊ ထာခြင်းကား၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊
 အာသိ၊ ဖြစ်၏၊ မမေ၊ ဝါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိကော၊ အထံ၌၊
 တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပတ္တာ၊ အစဉ်ရောက်ကုန်ပြီ၊
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး
 မဟ္တာ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာပိတာ၊ ဖုတ်ကျည်း
 သပြိုက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟ

တာပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်ကြီးသည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့
ကို၊ ဆေတွာ၊ ဖြတ်၍၊ ဝိဟရာမိ၊ နေရ၏။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ
ဝ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာ
ဝိစ၊ ဤဝိမောက္ခာတို့ကို လည်းကောင်း၊ ဆဋ္ဌာတိညာစ၊ ခြောက်ပါးသော
အဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။
ဣတ္ထံ၊ ဤသို့လျှင်၊ အာဟသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ပဋိပတ္တိယော
ထေးရာ၊ ပဋိပတ္တိယ မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊
အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣဒိနာနုတ္တမန၊ ဤသို့သောအစဉ်ဖြင့်၊
ပဋိပတ္တိယထွေရဿ၊ ပဋိပတ္တိယမထေရ်၏၊ စတုတ္ထံ၊ လေးခုမြောက်သော၊
အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၈-ဗောဓိဝဋ္ဌနဝဂ်-၃၇၇-သတ္တပတ္တိယထွေရအပဒါနံ၊

ထောကနာယကော၊ ထောကကိုနိဗ္ဗာန်သို့ ဆောင်ကော်မူတတ်သော၊
သုမနောနာမ၊ သုမနအမည်တော်ရှိသော၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊
ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ ဗသန္တမိတ္တော၊ ကြည်ညိုသောမိတ်ရှိသည်ဖြစ်၍၊ သုမ
နော၊ ဝမ်းမြောက်သည်ဖြစ်၍၊ သတ္တပတ္တိံ၊ စရည်းပန်းကို၊ အပူဇယိံ၊ ပူဇော်
ပြီ။ ။ ဣတော၊ ဤသဒ္ဓကမ္ဘာမှ၊ သတသဟာသောကပ္ပေ၊ ကမ္ဘာတစ်ခုထက်
၌၊ သတ္တပတ္တိံ၊ စရည်းပန်းကို၊ အပူဇယိံ၊ ပူဇော်ပြီ။ တတော၊ ထိုအခါမှ
စတုတ္ထံ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိတဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ။ ဣဒံပထံ၊
ဤအကျိုးသည်၊ သတ္တပတ္တိပူဇာယ၊ စရည်းပန်းပူဇော်ခြင်း၏၊ ဗထံ၊ အကျိုး
တည်း။ ။ မေ၊ ငါ၏၊ အာဂတံ၊ သာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
ကောင်းသောသာခြင်းတည်း။ (၁)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီ။ ကိလေသာ၊ ကိလေသာတို့ကို၊ (၂)။ အနာသဝေါ၊ အာသဝေါမရှိ
ဘဲ၊ ဝိဟရာမိ၊ နေရ၏။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါဝ၊
ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာ
ဝိစ၊ ဤဝိမောက္ခာတို့ကို လည်းကောင်း၊ ဆဋ္ဌာတိညာစ၊ ခြောက်ပါးသော
အဘိညာဉ်တို့ကို လည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်
ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်

ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ သတ္တပဏ္ဍိယောထေရော၊ သတ္တပဏ္ဍိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ သတ္တပဏ္ဍိယတ္ထေရဿ၊ သတ္တပဏ္ဍိယမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနသည်၊ သမတ္တံ၊ ပြီးပြီ၊ ၊

၃၈-ဗောဓိဝန နဝဂ်-၃၇၈-ဂန္ဓမုဗ္ဗိယတ္ထေရ်အပဒါနံ၊

စိတကော၊ ထင်းပုံကို၊ ကရိယမာနေ၊ ပြုအပ်သည်ရှိသော်၊ နာနာဂန္ဓေ၊ အထူးထူးသောနံ့သာကို၊ သမာဟတော၊ ဆောင်အပ်သည်ရှိသော်၊ ပသန္နစိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဂန္ဓမုဗ္ဗိံ၊ နံ့သာဆုပ်ကို၊ အပူဇယိံ၊ ပူဇော်ပြီ၊ ၊ ဣတော၊ ဤစာဒွကမ္ဘာမှ၊ သတသဟဒ္ဓေ၊ ကမ္ဘာတစ်လုံးထက်၌၊ ယိစိတကံ၊ အကြင်ထင်းပုံကို၊ အပူဇယိံ၊ ပူဇော်ပြီ၊ တတော ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစတူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ စိတကပူဇယ၊ ထင်းပုံကိုပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ ၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းတည်း၊ (ပ)၊ အနာယဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဘရာမိ၊ နေရ၏၊ ၊ မဟ္ဗံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ သာသနံ၊ အဆုံးအမထေရ်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ စဘသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌံ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဋ္ဌာဘိညာ၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်းကောင်း၊ သမ္ဘိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ဂန္ဓမုဗ္ဗိယောထေရော၊ ဂန္ဓမုဗ္ဗိယမထေရ် သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ဂန္ဓမုဗ္ဗိယတ္ထေရဿ၊ ဂန္ဓမုဗ္ဗိယမထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနသည်၊ သမတ္တံ၊ ပြီးပြီ၊ ၊

၃၀-ဗောဓိဝိညာဏ်-၃၇၉-စိတကပူဇနာကတ္ထေရအပဒါနံ၊

ဇေယျတ္ထရုနာမကော၊ ပဒုမုတ္တရအမည်တော်ရှိသော၊ ဘဂဝတံ၊ မြတ်စွာဘုရားသည်၊ ပရိနိဗ္ဗာတော၊ ပရိနိဗ္ဗာန်တော်မူသည်ရှိသော်၊ အာရောပိတမိသမယေ၊ လောင်တိုက်ကော်ဘက်တော်မူသောအခါ၌၊ သာဓုပုပ္ဖံ၊ အင်ကြင်းပန်းကို၊ အပူဇယိံ၊ ပူဇော်ပြီး၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟဿေကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ အဘိပူဇယိံ၊ ပူဇော်ပြီး၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ စိတကပူဇာယ၊ လောင်တိုက်တော်ကိုပူဇော်ခြင်း၏၊ ဖထံ၊ အကျိုးထည်း၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းတည်း၊ (၈)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ကိလေသာ၊ ကိလေသာတို့ကို၊ (၉)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ စတသေသာ၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေပိမောက္ခာပိစ၊ ဤပိမောက္ခတို့ကို ထည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ် တို့ကိုထည်းကောင်း၊ သန္တိကတာ၊ မျက်မှောက် ပြုအပ်ကုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ စိတကပူဇနာကောထေရော၊ စိတကပူဇနာမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အာသာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ စိတကပူဇနာကတ္ထေရဿ၊ စိတကပူဇနာမထေရ်၏၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီး၊ ။

၃၀-ဗောဓိဝိညာဏ်-၃၈၀-သုမနတာလဝဏ္ဍိယတ္ထေရအပဒါနံ၊

သိဒ္ဓတ္ထဿဘဂဝတော၊ သိဒ္ဓတ္ထမြတ်စွာဘုရားအား၊ သုမနေဟိ၊ မုလေးပန်းတို့ဖြင့်၊ ပရိစ္ဆန္နံ၊ ဇုံးထွင်းသော၊ တာလဝဏ္ဍံ၊ ထန်းရွက်ယပ်ကို၊ အဒါထိံ၊ ထူပြီး၊ မဟာရဟံ၊ မြတ်သောသူတို့အားထိုက်သော၊ တာလဝဏ္ဍံ၊ ထန်းရွက်ယပ်ကို၊ ဓေရယာမိ၊ ဆောင်ရ၏၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနုဂနတောကပ္ပေ၊ ကိုးဆဲလေးကမ္ဘာထက်၌၊ အယံ၊ ငါသည်၊ တာလဝဏ္ဍံ၊ ထန်း

ရှက်ဟင်ကို၊ အဒါထိံ၊ ဣပြိ၊ တတော၊ ထိအခါမှ၊ ပတုတိ၊ စန္ဒိ၊ နုဂ္ဂတိံ၊
 နုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘုး။ ဣဒံပထံ၊ ဤအကျိုးသည်၊ တာ
 ထဝဏ္ဍာဿ၊ ထမ်းရှက်ဟင်ဣခြင်း၏၊ ပထံ၊ အကျိုးတည်း။ မေ၊ ငါ၏၊
 အာဂတံ၊ ထာခြင်းသည်၊ တ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်း
 တည်း။ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ မယှံ၊ ငါသည်၊
 ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊
 ဝိဟာရာမိ၊ နေရ၏၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိ
 သန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
 ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိ
 သော၊ သုမနတာထ ဝဏ္ဏိယထေရော၊ သုမနတာထ ဝဏ္ဏိယထေရ်
 သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အတာသိတ္ထံ၊ ရှစ်ဆယ့်တော်မူပြီ၊
 ဣတံဣဒါနန္တက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အား ဤဖြင့်၊ သုမနတာထ
 ဝဏ္ဏိယတ္ထေရုဿ၊ သုမနတာထ ဝဏ္ဏိယ ထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခုမြောက်
 သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၀ ဗောဓိဝဋ္ဌနဝဂ်-၃၀၁-သုမနဒါမိယတ္ထေရ်အပဒါနံ၊

နာတကဿ၊ ဆေးလျှော်အပ်ပြီးသော ကိလေသာရှိသော၊ တပထိနော၊
 ချိုမြဲသော အကုန်ရှိသော၊ ထိဒ္ဓတ္ထဿတဝတော၊ ထိဒ္ဓတ္ထ မြတ်စွာတုရား
 အား၊ သုမနဒါမံ၊ ရုထေးပန်းဆိုင်ကို၊ ကတွာန၊ ပြု၍၊ ပုရတော၊ ရှေ့ထောင်၌၊
 ဗြူတော၊ ရပ်ထွက်၊ ဓာရယိံ၊ ဆောင်ပြီ၊ ဣတော၊ ဤတဒ္ဓကမ္ဘာမှ၊ စ
 တုနုဂ္ဂတောကပ္ပေ၊ ကိုးဆဲ တကမ္ဘာထက်၌၊ တဒါ၊ ထိအခါ၌၊ ယံဒါဓိ၊ အကြင်
 ရုထေးပန်းဆိုင်ကို၊ ဓာရယိံ၊ ဆောင်ပြီ၊ တတော၊ ထိအခါမှ ပတုတိ၊ စန္ဒိ၊ နုဂ္ဂ
 တံ၊ နုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘုး။ ဣဒံပထံ၊ ဤအကျိုးသည်၊ သုမ
 နဒါရောသုမနဒါရောဿ၊ ရုထေးပန်းဆိုင်ကိုဆောင်ခြင်း၏၊ ပထံ၊ အ
 ကျိုးတည်း။ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ တ၊ စင်စစ်၊ သွာဂ
 တံ၊ ကောင်းသော ထာခြင်းတည်း။ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အ
 နာသဝေါ အာသဝေါမရှိဘဲ၊ ဝိဟာရာမိ၊ နေရ၏၊ စတသေသာ၊ လေးပါးကုန်
 သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်

သောသင်္ဂါတေတိဂ္ဂိသော၊ သုမနဒါမိယက္ခေရော၊ သုမနဒါမိယမထေရိ
သညံ၊ ဣမာဂါထာသော၊ ဤဂါထာတို့ကို၊ ဧတာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီး၊
ဣတိဣမိနာနုတ္တမန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ သုမနဒါမိ
ယက္ခေရော၊ သုမနဒါမိယမထေရိ၏၊ နဝမံ၊ ကိုးခု၊ ဖြောက်သော၊ အပဒါနံ၊
အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၈-ဗောဓိဝဋ္ဌနဝဂ် ၃၈၂-ကာသုမာရိဖလဒါယကက္ခေရအပဒါနံ၊

ကာဏိကာရိမေဟာပေတဝါးပန်းကဲ့သို့၊ ဧတာတန္တံ၊ တောတက်ပသော၊ ပဗ္ဗ
တန္တရော၊ တောက်ကြွား၍၊ နထိန္ဒံ၊ နေတော်မူသော၊ ဝါရိရဇံ၊ ကိလေသာမြှူကင်း
တော်မူသော၊ လောကဇေဋ္ဌံ၊ လောက၏အမျှ၊ မြစ်တော်မူသော၊ နရာသဘံ၊
လူတို့ကတ်မြတ်တော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီး ။
ပယနုစိတ္တော၊ ကြည်ညိုသောစိတ်ရှိ သညံ၊ မြင်၍၊ သုမနော၊ ကိုးမြောက်
သညံ၊ မြင်၍၊ အဂ္ဂထိ၊ လက်ဆုပ်ကို၊ သိရကတွာနု၊ ဦးခေါင်း၌ထားသည်ကို
ပြု၍၊ ကာသုမာရိဖလံ၊ သရက်ဖြူထီးကို၊ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်အားအ
ဟံ၊ ဝါသည်၊ အဒါထိ၊ ဣပြီး ။ ဣတော၊ ဤတဒ္ဓကန္တာမှ၊ ဧကတိံသေ
ကဗ္ဗော၊ သုံးဆူကကန္တာထက်၌၊ အထိ၊ ဝါသည်၊ ယံဖလံ၊ အကြင်သရက်ထီး
ကို၊ အဒဒိံ၊ ဣပြီး ။ ဧတာ၊ ထိုအခါမှ၊ ပဟုတိ၊ စ၍၊ ဧဂ္ဂထိ၊ ဧဂ္ဂထိတဝကို၊
နာဘိဇာနာမိ၊ မသိစတူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖလဒါနံ၊ သရက်ထီး
အလှူ၏၊ ဖလံ၊ အကျိုးတည်း၊ မေးဝါ၏၊ အဒဂတံ၊ ထာမြင်းသည်၊ ဧတာ၊ ဂင်
စစ်သွားဝင်၊ ဧကာင်းသောထာမြင်းတည်း၊ သာသနံ၊ အဆုတ်အမတော်ကို
ကတံ၊ ပြုအပ်ပြီး၊ မတ္တံ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသ
ဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟာရာမိ၊ နေရ၏ ။ ဧတာသော၊ ထေးပါးကုန်သော၊
ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုတ်အ
မတော်ကို၊ ကတံ၊ ပြုအပ်ပြီး ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်
ရှိတော်ရှိသော၊ ကာသုမာရိဖလဒါယကက္ခေရော၊ ကာသုမာရိဖလဒါယ
ကမထေရိသည်၊ ဣမာဂါထာသော၊ ဤဂါထာတို့ကို၊ ဧတာသိတ္ထံ၊ ရွတ်ဆို
တော်မူပြီး၊ ဣတိဣမိနာနုတ္တမန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊
ကာသုမာရိ ဖလဒါယကက္ခေရော၊ ကာသုမာရိဖလဒါယကမထေရိ၏၊
ဒသသံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

ဥဒါနံ၊ ဥဒါနံသညကား၊ စောမိ၊ ဗောဓိဝန္တနိယမထေရ်၊ ပါဠိ၊ ပါဠိ
 ထိပုဂ္ဂိုလ်မထေရ်၊ ဥပ္ပလိ၊ ဥပ္ပလိဒါယကမထေရ်၊ ပဋိစ၊ ပဋိပုဂ္ဂိုလ်မထေရ်၊
 သတ္တပတ္တိယော၊ သတ္တပတ္တိယမထေရ်၊ ဂန္ဓရုဋ္ဌိစ၊ ဂန္ဓရုဋ္ဌိယမထေရ်၊
 စိတကော၊ စိတက ပူဇက မထေရ်၊ တာယံ၊ သုမနတာယ ဇန္တိယမ
 ထေရ်၊ သုမနဒါမကော၊ သုမနဒါမိယမထေရ်၊ ကာသုမာရိပလံဝိစ၊ ကာသု
 မာရိပလံယကမထေရ်၊ ဂါထာ၊ ဂါထာတို့သည်၊ ကောနုသမ္ဘိကာ၊ တရ
 ယုတ် ခြောက်ဆယ် တို့တည်း၊ အဋ္ဌ တိသတိမော၊ သုံးဆယ့် ရှစ်ခု
 မြောက်သော၊ ဗောဓိဝန္တနဝဂ္ဂေါ၊ ဗောဓိဝန္တနဝဂ္ဂသည်၊ နိဋ္ဌိတော၊ ပြီးခြင်းသို့
 ရောက်ပြီ၊ ။

၃၉-အဝဋ္ဌပထဝဂ်-၃၀၃-အဝဋ္ဌပထဝါယကတ္ထေရ်အပဒါနိ၊

၃၉ သယတ္တ၊ အလိုလိုဖြစ်တော်မူသော၊ အပရာဇိတော၊ သူတပါးတို့သည်မ
 အောင်အပ်သော၊ သတရံထိနာမ၊ သတရံထိအမည်တော်ရှိသော၊ သမ္ပုဒ္ဓေါ၊
 သစ္စာထေးပါးတရားကိုထိတော်မူသော၊ ဘဝေါ၊ မြတ်စွာဘုရားသည်၊ ဝိဝေ
 ကကာမော၊ ဆိတ်ငြိမ်ရာကိုအလိုရှိသည်ဖြစ်၍၊ ဂေါစရေဟ၊ ထုည့်ထည့်
 ခြင်းပြု၊ အဘိနိက္ခမိ၊ ထွက်တော်မူ၏၊ အဟံ၊ ငါသည်၊ ပထဟတ္ထော၊
 သစ်သီးထက်စွဲထွက်၊ နရာသဘာ၊ မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ဥပဂစ္ဆိံ၊
 ကပ်ပြီ၊ ပသန္နပိတ္ထော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်း
 မြောက်သည်ဖြစ်၍၊ အဝဋ္ဌပထံ၊ အဝဋ္ဌအသီးကို၊ အဒါထိံ၊ ရွှေပြီ၊ အ
 တော၊ ဤသဒ္ဓကမ္ဘာမှ၊ စတုန္ဒရတောကပ္ပေ၊ ကိုးဆယ့် ထေးကပ်ထက်၌၊ အဟံ၊
 ငါသည်၊ ယံပထံ၊ အကြင်အပဋ္ဌအသီးကို၊ အဒဒိံ၊ ရွှေပြီ၊ တောထံ၊ အခါမှ၊
 ပဘုဘိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပထံ၊ ဤအ
 ကျိုးသည်၊ ပထဒါနဿ၊ အဝဋ္ဌအသီးကို ရွှေခြင်း၏၊ ပထံ၊ အကျိုးတည်း၊
 မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
 ထာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မမေ၊ ငါသည်၊ ဗုဒ္ဓော၊ မြတ်စွာဘုရား၏၊ သန္တိ
 ကော၊ အထံတော်၌၊ တိသေသပိစ္ဆာ၊ သုံးပါးသေပိစ္ဆာတို့သို့၊ အနုပ္ပတ္တာ၊ အ
 စဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓော၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ မဟ္တာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာ
 ဒိတာ၊ ဖုတ်ကြဉ်းသဖြိုတ်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အဆုံးရုံ ကုန်သော၊ ဘဝါ၊ ဘ
 ဝတို့ကို၊ သမူဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊

အရှောင်အဖွဲ့ကိုးသေတွင်ဖြစ်၍၊ ဝိဘရတိဣဝ၊ နေသကဲ့သို့၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဘရာမိ၊ နေရ၏။ စောသေသာ၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါဟိုကို ထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိဝ၊ ဤဝိမောက္ခာဟိုကိုထည်းကောင်း၊ အဋ္ဌာဘိညာ၊ ခြောက်ပါးသော အဘိညာဉ်တို့ကို ထည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဏ၊ မြတ်စွာဘုရား၏၊ သာယနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ အဝဇ္ဇပထဝါယကောထေရော၊ အဝဇ္ဇပထဝါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အတာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ အဝဇ္ဇပထဝါယကတ္ထေရဿ၊ အဝဇ္ဇပထဝါယကမထေရ်၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၉-အဝဇ္ဇပထဝဂ်-၃၈၄ ထဗုဇဒါယကတ္ထေရအပဒါနံ၊

ဗဒ္ဓုမတိယာ၊ ဗဒ္ဓုမတိ အသည်ရှိသော၊ နဂဇေ၊ မြို့၌၊ တဒါ၊ ထိုအခါ၌၊ အာရာမိကော၊ အရံစောင့်သည်၊ အာသိံ၊ ဖြစ်ပြီ၊ အနိယဉ္ဇသေ၊ ယေ၏သွားရာဖြစ်သောကောင်းကင်၌၊ ဝတ္ထုန္တံ၊ ကြွသွားတော်မူသော၊ ဝိရဇံ၊ ကိလေသာမြှောက်င်းတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဗ္ဗသံ၊ မြင်ပြီ၊ အဟံ၊ ငါသည်၊ ဗုဒ္ဓပေဋ္ဌဿ၊ ဘုရားမြတ်အား၊ ထဗုဇဿ၊ တောင်ပိုင်း၌ ၎င်း၏၊ ဗသံ၊ အသီးကို၊ ဝဟာ၊ ယူ၍၊ အဒါသိံ၊ လျှင်၊ မဟာယသော၊ မြတ်စွာဘုရားသည်၊ အာကာသေ၊ ကောင်းကင်၌၊ မြို့ဘကော၊ ရပ်သည်၊ သေန္တော၊ ဖြစ်လျက်၊ ပဋိဂ္ဂဟိ၊ ခံတော်မူ၏။ မဟာ၊ ငါ၏၊ ဝိဗ္ဗိသဉ္ဇနနံ၊ ရှစ်သက်ခြင်းကိုဖြစ်စေတတ်သော၊ ဗိဋ္ဌဝဗ္ဗသုခါဝဟံ၊ မျက်မှောက်သောကိုယ်၏ အဖြစ်၌ ချမ်းသာကိုသေပင်တတ်သော၊ ဗလံ၊ သစ်သီးကို၊ ဝိဂ္ဂသန္တန၊ ကြည်လင် သော၊ စေတသာ၊ စိတ်ဖြင့်၊ ဗုဒ္ဓဿ၊ မြတ်စွာ ဘုရားအား၊ ဒတုနံ၊ လှူသောကြောင့်၊ ဣတဒါ၊ ထိုအခါ၌၊ ဝိစိံ၊ ဝိစိံကို၊ အမိဂန္တိ၊ မြေ၊ ဝိဂုရုဉ္ဇ၊ ပြန်ပြောသည်လည်း ဖြစ်သော၊ သုရဗ္ဗဇံ၊ မြတ်သော ချမ်းသာကို၊ အမိဂန္တိ၊ မြေ၊ တဟိံ၊ တဟိံ၊ ထိုထိုတဝ၌၊ နိဗ္ဗတ္တဿ၊ ဖြစ်သော ငါအား၊ ရတနံ၊ ရတနာသည်၊ ဥပ္ပဇ္ဇတဝ၊ ဖြစ်သည် သေလျှင်တည်း၊ ဣတော၊ ဤတဒ္ဓုကတ္ထာမှ၊ ကေနုရုတကဗ္ဗေ၊ ကိုးဆံ၊ ဗကတ္ထာထက်၌၊ တဒါ၊ ထိုအခါ၌၊

ယံပယံ၊ အကြင် သင်္ခါယံ၊ အဒိန္နံ၊ ဣပ္ပိ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊
 ဒုဂ္ဂတိံ၊ ဒုဂ္ဂတိံဘဝကို၊ နာဘိဇာနာမိ၊ မထိစဘုး၊ ဣဒံပယံ၊ ဤအကျိုးသည်၊
 ပထဒါနဿ၊ သင်္ခါယံ၊ အယုဇ္ဈံ၊ ပယံ၊ အကျိုးတည်း၊ မေ၊ ငါ၏၊ အာဂတံ၊
 ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ၊
 သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ကိလေသာ၊ ကိလေသာတို့
 ကို(ပ)၊ အနာသပေါ၊ အာသပေါမရှိဘဲ၊ ဝိဟရာမိ၊ နရဇ္ဈံ၊ စတသော၊
 လေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့ကို ထည့်ကောင်း၊ အဗ္ဗ၊
 ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခဂါစ၊ ဤဝိမောက္ခတို့ကို ထည့်ကောင်း၊
 ဆဗ္ဗာ ဝိညာ၊ ခြောက်ပါးသောအတိညာဉ်တို့ကို ထည့်ကောင်း၊ သန္တိက
 တာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ သဗုဒ္ဓေါယကော ထေရော၊ သဗုဒ္ဓေါယက မထေရ်
 သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွက်ဆိုတော်မူ
 ပြီ၊ ဣတိဣဒိနာသုတ္တံ၊ မန၊ ဤသို့သော အစဉ်ဖြင့်၊ သဗုဒ္ဓေါယကဗ္ဗေ
 ရဿ၊ သဗုဒ္ဓေါယက မထေရ်၏၊ ဒုကိယံ၊ နှစ်ခုမြောက်သော၊ အပဒါနံ၊
 အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၉-အဝဇ္ဇပထဝဂ်-၃၀၅-ဥဒုမ္မရပထဒါယကဗ္ဗေရအပဒါနံ၊

ဝိနတ နဒိယာ၊ ဝိနတာဖြစ်၏၊ တိရေ၊ ကောင်း၍၊ ဝုရိသုတ္တမော၊ ပေသာကျား
 မြတ်သည်၊ ဝိဘာသိ၊ နေ၏၊ ဧကဝ္ဂံ၊ တခုကလွဲ၊ ဧဝာအာရုံရှိသော၊ သုဿမာ
 ဟိတံ၊ ကောင်းစွာထည့်ကြည့်သော၊ ဝိရဇံ၊ ကိလေသာဖြူကင်းတော်မူ
 သော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ကိလေသာမထေဝေဝနေ၊
 ကိလေသာအညစ်အကြေးကိုဆေးထွေ်ရာဖြစ်သော၊ ကထိံ၊ ထိုမြတ်စွာ
 ဘုရား၌၊ ပဿန္တမာနဿ၊ ကြည့်ညှိသောဝိတ်ရှိသည်ဖြစ်၍၊ ဥဒုမ္မရပထံ၊
 ရေသဖန်းသီးကို၊ ဝတ္ထုယု၍၊ ဗုဒ္ဓဗောဋ္ဌဿ၊ ဘုရားမြတ်အား၊ အတံ၊ ငါ
 သည်၊ အဒါထိံ၊ ဣပ္ပိ၊ ဣတော၊ ဤဘန္ဓကမ္ဘာမှ၊ ဧကဒုတေကဗျေ၊ ကိုး
 ဆဲတကမ္ဘာသက်၌၊ တဒါထိအခါ၌၊ ယံပယံ၊ အကြင်သင်္ခါယံ၊ အဒိန္နံ၊
 ဣပ္ပိ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိံဘဝကို၊ နာဘိဇာနာမိ၊
 မထိစဘုး၊ ဣဒံပယံ၊ ဤအကျိုးသည်၊ ပထဒါနဿ၊ သင်္ခါယံ၊ အယုဇ္ဈံ၊ ပယံ၊
 အကျိုးတည်း၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊

သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီ၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)။ အနာသဝေါ၊ အာသဝေါမရှိဘဲ၊
ဝိဟရာမိ၊ နေရ၏။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို
လည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေပိမောက္ခာပိစ၊ ဤပိမောက္ခတို့ကို
လည်းကောင်း၊ ဆဇ္ဇာဘိညာစ၊ ခြောက်ပါးသော အထိညာဉ်တို့ကိုလည်းကောင်း၊
သန္တိကတော၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သာသနံ၊
အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ 'ဣတ္ထံ'၊ ဤသို့သျှင်၊ အာသသ္မာ၊
ရှည်သောသက်တော်ရှိသော၊ ဥဒုမ္ပရပထဒါယကောထေရော၊ ဥဒုမ္ပရပထဒါယကမထေရ်သည်။
ဣမာဂါထာထော၊ ဤဂါထာတို့ကို၊ အဘ၊ သိက္ခာ၊ ရှစ်ဆိုတော်မူပြီ။ 'ဣတိ'၊ ဤသို့သော၊ အစဉ်ဖြင့်၊
ဥဒုမ္ပရပထဒါယကတ္ထေရော၊ ဥဒုမ္ပရပထဒါယကမထေရ်၏၊ ဟာဂါထံ၊ သုံးခုမြောက်သော၊
အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။

၉။ ဝနန္တရော၊ တောအကြား၌၊ မဟာသထံ၊ များသောအခြံအရံ ရှိသော၊ အတ္ထဒဿိံ၊
အတ္ထဒဿိံ အမည်တော်ရှိသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ဒိဿာ၊ မြင်၍၊
ပဿန္တိဓက္ကာ၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်
သည်ဖြစ်၍၊ ဝိသက္ခဿ၊ ညောင်ကြပ်၏၊ ဖထံ၊ အထီးကို၊ အဒဒိံ၊
လျှီပြီ။ 'အဋ္ဌာရသောဗုဒ္ဓာတော'၊ ထောင်ရှစ်ရာကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊
ဖံဖထံ၊ အကြင်ညောင်ကြပ်ထီးကို၊ အဒဒိံ၊ လျှီပြီ၊ တတော၊ ထိုအခါမှ၊
ပသုတိ၊ စ၍၊ ဒုပ္ပတိံ၊ ရုက္ခကိတာဝတံ၊ နာဘိဇေနာမိ၊ သထိစဘူ၊
ဣဒံဖထံ၊ ဤအကျိုးသည်၊ ဖထဒါနာဿ၊ သစ်ထီးအလှူ၏၊ ဖထံ၊ အကျိုး
ကုဉ်း။ 'မေ၊ ဝါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
ကောင်းသောလာခြင်းသည်၊ (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီ၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)။ အနာသဝေါ၊ အာသဝေါမရှိဘဲ၊
ဝိဟရာမိ၊ နေရ၏။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါ
တို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေပိမောက္ခာပိစ၊ ဤပိမောက္ခ
တို့ကိုလည်းကောင်း၊ ဆဇ္ဇာဘိညာစ၊ ခြောက်ပါးသော အထိညာဉ်တို့ကို
လည်းကောင်း၊ သန္တိကတော၊ မျက်မှောက် ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာ
ဘုရား၏။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။

ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဝိသက္ခမလဒါယကောထေရော၊ ဝိသက္ခမလဒါယက မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုက္ကမန၊ ဤသို့သောအစဉ်ဖြင့်၊ ဝိသက္ခမလဒါယကတ္ထေရုဿ၊ ဝိသက္ခမလဒါယကမထေရ်၏၊ စတုတ္ထံ၊ လေးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၆-အဝဇ္ဇမသဝဂ်-၃၇၇ ဖာရုသမလဒါယကတ္ထေရုအပဒါနံ။

အာဟုတိနံ၊ အဝေးမှသောင်အပ်သော အပူဇော်ကို၊ ပရိဂ္ဂဟံ၊ ခံတော်မူထိုက်သော၊ သုဂတ္ထဝတ္ထံ၊ ရွှေအဆင်းကဲ့သို့အဆင်းရှိတော်မူသော၊ ရုထိယံ၊ ခရီးမခွံ၊ ပရိဂစ္ဆန္တံ၊ ကြွသွားတော်မူသော၊ သမ္ပုဒ္ဓံ၊ မြတ်စွာတုရားကို၊ အဟံ၊ ငါသည်၊ ဖာရုသမလံ၊ ဖက်သက်သီးကို၊ အဒါသိံ၊ ယူပြီ။ ဣတော၊ ဤဘဒ္ဒကမ္ဘာဌ၊ ဧကနုဂုတကပ္ပေ၊ ကိုးဆဲ့ တကမ္ဘာထက်၌ အဟံ၊ ငါသည်၊ ယံဖလံ၊ အကြင်သစ်သီးကို၊ အဒဒိံ၊ ယူပြီ။ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာတိဇာနာမိ၊ မထိစဘူ၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖာဒါနံ၊ နုသေ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း။ ဧမ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ စတသေ၊ လေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဇ္ဇာတိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ ပန္နိကတာ၊ မျက်မှော်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံပြုအပ်ပြီး။ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဖာရုသမလဒါယကောထေရော၊ ဖာရုသမလဒါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုက္ကမန၊ ဤသို့သော အစဉ်ဖြင့်၊ ဖာရုသမလဒါယကတ္ထေရုဿ၊ ဖာရုသမလဒါယကမထေရ်၏၊ ပဗ္ဗဓံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၉-အဝဇ္ဇပထဝဂ်-၃၀၀-ဝလ္လိပထဒါယကတ္ထေရအပဒါနံ၊

ဣ သန္ဓေအဆုံးရုံ ကုန်သော၊ ဇန၊ လူတို့သည်၊ သမာဓိ၊ အညီအညွတ်စီး
 ဝေးကြကုန်၍၊ တဒါ၊ ထိုအခါ၌၊ ဝနံ၊ တောသို့၊ အာဂမိံ၊ သွားပြီ၊ ဖလံ၊ သစ်သီး
 ဟို၊ အန္ဓေ၊ သမာနာ၊ ရှာဖွေကြကုန်သည်ရှိသော်၊ တော၊ ထိုသူတို့သည်၊ တဒါ၊
 ထိုအခါ၌၊ ဖလံ၊ သစ်သီးကို၊ အသတံ၊ သု၊ ကြကုန်၏။ သယန္တူ၊ အလိုလို
 ဖြစ်စေဘုံသော၊ အပရာဇိတံ၊ သူတပါးတို့သည်မအောင်အပ်သော၊ သမ္ပု
 ဋံ၊ မြတ်စွာဘုရားကို၊ တတ္ထ၊ ထိုအရပ်၌၊ အန္ဓသာသိံ၊ မြင်ပြီး၊ ပသန္ဓိပတ္တော၊
 ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ အယံ၊
 ဝါသည်၊ ဝလ္လိပထံ၊ နွယ်သီးကို၊ အဒါသိံ၊ ရှိပြီး၊ ဣတော၊ ဤသဒ္ဓကမ္ဘာ
 မှ၊ ဧကတိံ၊ သေကဗျ၊ သုံးဆယ့်တကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဖလံ၊
 အကြင်သစ်သီးကို၊ အဒဒိံ၊ ရှိပြီး၊ တတော၊ ထိုအခါမှ၊ ပသုတိ၊ စန္ဒ၊ ဒုဂ္ဂတိံ
 ဒုဂ္ဂတိံ၊ တပဏိ၊ နာပတိ၊ ဇနာပိ၊ မထိတဘူ၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖထဒါ
 နယာ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ မေ၊ ဝါ၏၊ အာဂတံ၊ ထာခြင်း
 သည်၊ ဝဘ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောသေခြင်းသည်၊ (ပ)၊ သာသနံ၊
 အဆုံးအမတော်ကို၊ ဧကတံ၊ ပြုအပ်ပြီး၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)
 အနာသဝေ၊ အသေဝေမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ စတသော၊ လေးပါး
 ကုန်သော၊ ပဗ္ဗသန္တိဒါစ၊ ပဗ္ဗသန္တိဒါတို့ကိုထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါး
 ကုန်သော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခတို့ကို ထည်းကောင်း၊ ဆဋ္ဌာ
 ထိညာစ၊ ခြောက်ပါးသောအထိညာဉ်တို့ကိုထည်းကောင်း၊ သန္တိကတော၊
 မျက်မှောက်ပြုအပ်ကုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ဧကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ ဝလ္လိပထဒါယကောယေရာ၊ ဝလ္လိပထဒါယကမထေရ်
 သည်၊ ဣမာဝါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူ
 ပြီ။ ဣတံဣမိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ ဝလ္လိပထဒါယကတ္ထေရ
 ဝာ၊ ဝလ္လိပထဒါယကမထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အပဒါနံ၊
 အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၃၉-အဝဇ္ဇပထဝဂ်-၃၀၉-ကဒလိပထဒါယကတ္ထေရအပဒါနံ၊

ကဏိကာရံ၊ မဟာသေဝါးပင်ကဲ့သို့၊ ဇလိတံ၊ တောက်ပသော၊
 ပုဏ္ဏမံ၊ သေဝစန္ဒီမံ၊ ပြည့်သောသဝန်းကဲ့သို့သော၊ ဇလန္တံ၊ ထွန်းတောက်

ပသော၊ ဒီပရက္ခံဝ၊ ဆိမိးတိုင်ကဲ့သို့သော၊ ထေရ်က နာယကံ၊ မြတ်စွာ
 ထုရားကို၊ အန္ဓသံ၊ မြင်ပြီ၊ အဟံ၊ ငါသည်၊ သတ္တပဏ္ဍိတလံ၊ ငှက်ပျော
 သီးကိုးဂဗ္ဘ၊ ယူ၍၊ သတ္တုနော၊ မြတ်စွာထုရားအား၊ အဒါလိ၊ လျှင်၊ ပသ၊ နှ
 ဝိက္ခော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊
 ဝန္တိထုန၊ ရှိခိုး၍၊ အပတ္တမိ၊ ဖဲခဲပြီ၊ ဣတေ၊ ဤအဒ္ဓကတ္တော၊ ကေတိ
 သေကပွေ၊ သုံးဆဲ၊ တကင်္ဂ၊ တဒါ၊ ထိုအခါ၌၊ ယံဖလံ၊ အကြင်သင်သီးကို၊
 အဒဒိ၊ လျှင်၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ရုဂ္ဂတံ၊ အပါယ်လားခြင်း
 ကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖလဒါနာ၊ ဝေ
 သိးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ဝတ၊ စင်စစ်၊ မေ၊ ငါ၏၊ အာဂတံ၊
 လာခြင်းသည်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အ
 ဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ မဟာ၊ ငါသည်၊ ကိလေသာ၊ ကိ
 လေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရေ၊ မိ၊ နေရ၏၊ စတ
 သံသာ၊ သေးပါးလှန်သော၊ ပဋိ၊ သန္တိဒါ၊ ပဋိ၊ သန္တိဒါတို့ကို၊ လည်း၊ ကောင်း
 အဋ္ဌ၊ မှတ်ပါးလှန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်း၊ ကောင်း
 ဆဋ္ဌာဘိညာစ၊ မြောက်ပါးသောအထိညာဉ်တို့ကိုလည်း၊ ကောင်း၊ သန္တိက
 တာ၊ မျက်မှောက်ပြုအပ်လှန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အယယျာ၊ ရှည်သော
 သက်တော်ရှိသော၊ ကဒလိဖလဒါယကောဝေဝရော၊ ကဒလိဖလဒါယက
 မထေရ်သည်၊ ဣမာဂါသာယော၊ ဤဂါထာတို့ကို၊ အတပထိတ္ထ၊ ရှုတ်ဆို
 တော်မူပြီ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သာအစဉ်ဖြင့်၊ ကဒလိဖလဒါယ
 ကတ္ထေရော၊ ကဒလိဖလဒါယကမထေရ်၏၊ သတ္တမံ၊ ရန်၊ ရမြောက်သော၊
 အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၃၉-အဝဇ္ဇပဏဝဂ်-၃၉ပ-ဝနသဖလဒါယကတ္ထေရအပဒါနိ၊

☞ အဇ္ဈုနောနာမ၊ အဇ္ဈုနအမည်တော်ရှိသော၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာထုရား
 သည်၊ ကဒါ၊ ထိုအခါ၌၊ ဟိမဝန္တေ၊ ဟိမဝန္တာ၌၊ ဝေထိ၊ နေတော်မူ၏၊ စင်္ဂေတန
 စ၊ စရတနှင့်လည်း၊ သမ္ပန္နော၊ ပြည့်စုံတော်မူ၏၊ သမာဓိကုဝေသော၊ သမာဓိ
 ၌လည်း၊ လိဗ္ဗာတေဝံမူဇိ၊ ရန်၊ မှတ်ပါးသောရန်ဖြစ်တော်မူ၏၊ ဇိဝဇိကံ၊ အ
 သက်ကိုရှင်စေတော်မူသော၊ ကုတ္တမတ္တံ၊ အိုးအတိုင်းအရှည်ရှိသော၊ ဝနသံ၊
 ဝိန်းနှံသီးကိုးဂဗောတွာန၊ ယူ၍၊ သတ္တပဏ္ဍိတ၊ ငှက်ပျောရှုတ်၌၊ ဋ္ဌပေတွာန၊

၃၉-အဝဇ္ဇာပထဝဂ်-၃၉၀-ပနသပထဝါယကတ္ထေအပဒါနံ၊ ၆၅

ထား၍၊ သတ္တုနော၊ မြတ်စွာဘုရားအား၊ အဟံ၊ ငါသည်၊ အဒါထိံ၊ လျှာပြီ၊ ။
ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကတိံသေ၊ ကပ္ပေ၊ သုံးဆဲ့ တကမ္ဘာထက်၌၊
တဒါ၊ ထိုအခါ၌၊ ယံပလံ၊ အကြင်သစ်သီးကို၊ အဒဒိံ၊ လျှာပြီ၊ တတော၊ ထိုအခါ
မှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပထံ၊
ဤအကျိုးသည်၊ ပထဝါနဿ၊ သစ်သီးအလျှာ၏၊ ပထံ၊ အကျိုးတည်း၊ ။
မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝဘ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
လာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။
မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါ
မရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ ။ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊
ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ
ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊
ပနသပထဝါယကောထေရော၊ ပနသပထဝါယက မထေရ်သည်၊ ဣမာဂါ
ထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္တံ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣမိနာ
နုက္ကမေန၊ ဤသို့သောအစဉ်ဖြင့်၊ ပနသပထဝါယကတ္ထေရဿ၊ ပနပထဝါ
ယကမထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ၊ ။

၃၉-အဝဇ္ဇာပထဝဂ်-၃၉၀-သောထကောဋီဝိယတ္ထေရအပဒါနံ၊

ဝိပဿိနော၊ ဝိပဿိမြတ်စွာဘုရား၏၊ ပါဝစနေ၊ သာသနာတော်၌၊ မယော
ငါသည်၊ ဧကံ၊ တခုသော၊ လေဏံ၊ လိုဏ်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဗန္ဓုမရာဇဋ္ဌာ
နိယာ၊ ဗန္ဓုမတီမင်းနေပြည်၌၊ စာတုန္ဒိကဿ၊ အရပ်လေးမျက်နှာ၌နေသော၊
သံဃဿ၊ သံဃာအား၊ အဒါထိံ၊ လျှာပြီ၊ ။ လေဏဿ၊ လိုဏ်၏၊ ဘုမိံ၊
မြေကို၊ ဒုဿဟိ၊ ဝုဆိုးတို့ဖြင့်၊ သန္တရိတွာ၊ ခင်း၍၊ ပရိစ္ဆဇိံ၊ စွန့်ကြဲပြီ၊ ဥဒဂ္ဂ
ဝိတ္ထော၊ ထက်ကြွသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊
ယဒါ၊ ထိုအခါ၌၊ ပဏိဝိံ၊ ဆုတောင်းခြင်းကို၊ အကာထိံ၊ ပြုပြီ၊ ။ သမ္ပုဒ္ဓံ၊
မြတ်စွာဘုရားကို၊ အာရာဇယေယျံ၊ ရှစ်သိပ်စေလို၏၊ အဟံ၊ အကုန္တံသည်
ပဗ္ဗဇ္ဇဉ္ဇ၊ ရဟန်း၏အဖြစ်ကိုလည်း၊ လေဘောယျံ၊ ရလို၏၊ အနုတ္တရံ၊ အတုမရှိ
သော၊ သန္တိံ၊ ငြိမ်သက်သော၊ ဥတ္တမံ၊ မြတ်သော၊ နိဗ္ဗာနဉ္ဇ၊ နိဗ္ဗာန်ကိုလည်း၊
ဗုဒ္ဓေယျံ၊ ရလို၏၊ ။ တေနေဝသုတ္တမူထေန၊ ထိုဖြူစင်သော ကုသိုလ်
ကံကြောင့်သာလျှင်၊ ကပ္ပနဝုတိံ၊ ကပ်ကုံးဆယ်ပတ်လုံး၊ သံသရိံ၊ ကျွင်

ထည်ရပြီ၊ ခေဝဘူတော၊ နတ်ဖြစ်၍ ဖြစ်သော၊ မနုဿော၊ လူဖြစ်သော၊ ကတ
 ဝုညော၊ ပြုအပ်ပြီးသောကောင်းမွန်သော၊ အဟံ၊ ငါသည်၊ ဝိရောစိ၊ တင့်
 တယ်ပြီ၊ ၊ တထော၊ ထိုဘဝမှ၊ ကမ္မာဝသေသေန၊ ကံ၏အကြွင်းကြောင့်၊
 ဣပေန္တိ၊ မကောဘဝ၊ ဤအဆုံးတွင်သောဘဝ၌၊ စမ္ဘာယ၊ စမ္ဘာပြည်၌၊ မဂ္ဂ
 သေဗ္ဗိယ၊ မဂ္ဂသူဌေး၏၊ ဧကပုတ္တကော၊ တယောက်ထည်းသောသားသည်
 ဇာတော၊ ဖြစ်သည်၊ အမိ၊ ဖြစ်၏၊ ။ မေ၊ ငါ့အား၊ ဇာတမတ္တသ၊ ပွားစဉ်၊
 သုတွာ၊ ကြား၍၊ ဝိတု၊ အဘအား၊ အယံဆန္ဒော၊ ဤဆန္ဒသည်၊ အဟု၊ ဖြစ်၏၊
 ကုမာရဿ၊ သံတို့သားအား၊ အနုနကာ၊ မယုတ်ကုန်သော၊ ဝိသကောဓီ၊ ကု
 ဧနှိဆယ်တို့ကို၊ အဟံ၊ ငါသည်၊ ဒဒါမိ၊ ပေး၏၊ ဣတိ၊ ဤသို့၊ အယံဆန္ဒော၊
 ဤဆန္ဒသည်၊ အဟု၊ ဖြစ်၏၊ ။ ဥဘာ၊ နှစ်ဘက်မှ၊ ပါဒတထေ၊ ခြေအပြင်
 ၌၊ ဇာတာ၊ ပေါက်ကုန်သော၊ ထေမာ၊ အပွေးတို့သည်၊ စတုရေ၊ ထာပ၊ လက်
 ထေးသစ်တို့သည်လည်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ သုရမာ၊ သိပ်မွေကုန်၏၊ ရုဒု
 သမ္ဘာယ၊ နူးညံ့သောအထွေရှိကုန်၏၊ တုဿာပိရုဿမာ၊ လဲဝါတွင်းရနှင့်တူ
 ကုန်၏၊ သုဘာ၊ တင့်တယ်ကုန်၏၊ နုရတိကပ္ပာ၊ ကမ္ဘာကိုးဆယ်တို့သည်၊
 အတိယာ၊ လွန်ကုန်ပြီ၊ ဧကော၊ တခုသော၊ အယံကပ္ပောစ၊ ဤကပ်သည်ကား၊
 ဥတ္တရိ၊ အလွန်တည်း၊ အသန္တဝေ၊ အခင်းမရှိသော၊ ဘုဗ္ဗာ၊ မြေ၍၊ ပါဒေ၊ ခြေ
 တို့ကို၊ နိက္ခိတ္တေ၊ ချဘူးသည်တို့ကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ။ မေ၊
 ငါ့အား၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ အာရုမိတော၊ နှစ်သိပ်စေ၏၊
 အနဂါရိယံ၊ အိပ်ရာမထောင် ရဟန်း၏ဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုရပြီ၊
 အရဟတ္တဉ္စ၊ အရဟတ္တဖိုလ်သို့လည်း၊ ပတ္တံ၊ ရောက်ပြီ၊ သီတိဘူတော၊ ချမ်း
 အေးသည်၊ နိဗ္ဗုတော၊ ငြိမ်းသည်၊ အမိ၊ ဖြစ်၏၊ ။ အာရဒ္ဓဗိရိယာနံ၊ အား
 ထုတ်အပ်သော ထုံ့ထုံ့ကုန်သောယူဘို့ထက်၊ အဝ္ဂေ၊ မြတ်သည်ဖြစ်၍၊
 သဗ္ဗဒသိနာ၊ မြတ်စွာထုရားသည်၊ နိဗ္ဗိဋ္ဌာ၊ ညွှန်ပြတော်မူ၏၊ ဝိတာသဝေ၊
 ကုန်ပြီးသောအာသဝေရှိသော၊ ဆဋ္ဌာဘိညော၊ ခြောက်ပါးသောအဘိညာဉ်
 ကိုရသော၊ မဟိဒ္ဓိကော၊ ကြီးသောတန်ခိုးရှိသော၊ အရဟာ၊ ရဟန္တာသည်၊
 အမိ၊ ဖြစ်၏၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုရတေကပ္ပေ၊ ကိုးဆဲတ
 ကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်အလှူကို၊ အဒဒိံ၊ လှူပြီ၊
 တတော၊ ထိုအခါမှ၊ ပဘုဘိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊
 မထိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ထေဏဒါနဿ၊ လိုင်ကိုလှူခြင်း၏၊
 ဖထံ၊ အကျိုးတည်း၊ ။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဇတ၊ စင်စစ်၊
 သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မမေ၊ ငါသည်၊ ဗုဒ္ဓဿ၊

၃၉-အဝဠုပထဝဂ်-၃၉၁-သောဏကောဋိဝိသတ္ထေရအပဒါန်၊ ၆၇

မြတ်စွာဘုရား၏ သန္တိကော၊ အထံတော်၌၊ ဘိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာ
တို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊
ဿသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ မဗ္ဗံ၊ ငါသည်၊ ဘိဝေ
ဿ၊ ဘိဝေသာတို့ကို၊ ဈာဝိတာ၊ ဇုတ်ကြည်းသ ြိုဟ်အပ်ကုန်ပြီ၊ သဗ္ဗေ၊
အဆုံးရုံကုန်သော၊ တဝါ၊ တဝတို့ကို၊ သမူဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီ၊
နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ သေတွာ၊ ဖြတ်၍၊ ဝိဟရေတိ
ဣဝ၊ နေသကဲ့သို့၊ အနာသဂေါ၊ အာသာဂေါမရှိဘဲ၊ ဝိဟရမိ၊ နေရ၏၊
စာသယော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါ တို့ကိုလည်း
ကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခတို့ကို
လည်းကောင်း၊ ဆဠာဘိညာစ၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုလည်း
ကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊
ဿသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ကောဋိဝိသော၊ ကောဋိ
ဝိသအမျိုးဖြစ်သော၊ သောကောယောရော၊ သောဏမထေရ်သည်၊ ဘိက္ခုသံ
ဗာဿ၊ ရဟန်းသံဃာ၏၊ အဂ္ဂတော၊ ရှေးမှ၊ ပဉ္စံ၊ ပြဿနာကို၊ ပုဠောမေ၊
အပ်သည်ရှိသော်၊ အနောဘတ္တမဟာသဓေ၊ အနောဘတ္တအိုင်ကြီး၌၊ ဝိယာ
ကာသိ၊ ဖြေတော်မူ၏၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်
တော်ရှိသော၊ သောဏောကောဋိဝိသောထေရော၊ သောဏောကောဋိဝိသ
မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆို
တော်မူ၏၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ သောဏကောဋိ
ဝိသတ္ထေရဿ၊ သောဏကောဋိဝိသမထေရ်၏၊ နဝဓံ၊ ကိုးခုမြောက်သော၊
အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။

၃၉-အဝဠုပထဝဂ်-၃၉၂-ပုဗ္ဗကမ္မာဝိသယာဏိကဗုဒ္ဓအပဒါန်၊

ရမဏီယေ၊ နှလုံးမွှေ့ ထျော်ဘွယ် ရှိသော၊ နာနာရတန ပဇ္ဇောတေ၊
အထူးထူးသောရတနာတို့ဖြင့်တောက်ပသော၊ နာနာဂန္ဓဝနန္တရေ၊ အထူး
ထူးသောပန်းရနံတို့ဖြင့်လျှင်သောတောအတွင်း၌၊ သိယာတထေ၊ ကျွန်
ပျာအပြင်၌၊ အနောဘတ္တသရသန္ဓေ၊ အနဝဏတ်အိုင်၏အနီး၌၊ မဟတာ၊
များသော၊ ဘိက္ခုသံဃောန၊ ရဟန်းသံဃာဖြင့်၊ ပရေတော၊ ခြံရံအပ်သော၊
ထောကနာယကော၊ မြတ်စွာဘုရားသည်၊ အာသိနော၊ ဖြစ်လျက်၊ အတ္ထနော၊
ကိုယ်တော်၏၊ ပုဗ္ဗကမ္မာနိ၊ ရှေးကံတို့ကို၊ တတ္ထ၊ ထိုအရပ်၌၊ ဗျာကရိ၊

ဖြေကြားတော်မူ၏။ ဝိသိယော၊ ရဟန်းတို့၊ တုမှေသင်တို့သည်၊ မဟာ၊
 ငါ၏ဝစနံ၊ စကားကို၊ သုကာထ၊ နာကြကုန်၊ ယံကမ္ဘံ၊ အကြင်ကံကို၊ မယာ၊
 ငါသည်၊ ပကတံ၊ ပြုအပ်ပြီ၊ ပိယောတကဿ၊ ပိယောတိကအမည်ရှိသော၊
 ကမ္ဘာယ၊ ကံ၏၊ ဗုဒ္ဓတ္ထပိ၊ သုရားအဖြစ်၌သည်၊ ဝိပစ္စတိ၊ အကျိုးကိုဖြစ်
 စေ၏။ အဟံ၊ ငါသည်၊ ပုဗ္ဗေ၊ ရှေး၌၊ အညာသုဇာတိသု၊ တပါးသောအဖြစ်
 တို့၌၊ ဓုတ္တနိနာမ၊ ဓုတ္တနိအမည်ရှိသော၊ ဓုတ္တော၊ သေသောက်ကြူးသည်၊
 အာသိ၊ ဖြစ်၏။ အနုသကံ၊ မပြစ်မှားထိုက်သော၊ သုရတိ၊ သုရတိအမည်
 ရှိသော၊ ပစ္စေကဗုဒ္ဓံ၊ ပစ္စေကဗုဒ္ဓါကို၊ အတ္တပိက္ခိံ၊ စွပ်စွဲပြီ၊ တေနကမ္မ
 ဝိပါကေန၊ ထိုကံ၏အကျိုးကြောင့်၊ နိရယေ၊ ငရဲ၌၊ စိရံ၊ ကြာမြင့်စွာ၊ သံသရိံ၊
 ကျင်လည်ခံရလေပြီ၊ ဗဟုဝဿာယကဿာနိ၊ များစွာသော နှစ်အထောင်
 တို့ပတ်လုံး၊ ဒုက္ခံ၊ ဆင်းရဲသော၊ ဝေဒနံ၊ ဝေဒနာကို၊ ဝေဒေထိံ၊ ခံစားပြီ။
 တေနကမ္မာပသေသေန၊ ထိုကံ၏အကြွင်းကြောင့်၊ ဣပစ္စိမကေဘပေ၊
 ဤအဆုံးစွန်သောဘဝ၌၊ သုန္ဒရိကာယကာရဏာ၊ သုန္ဒရီပရိုဇိတ်မဟူသော
 အကြောင်းကြောင့်၊ အတ္တက္ခာနံ၊ စွပ်စွဲခြင်းကို၊ မယာ၊ ငါသည်၊ ထန္တံ၊ ရအပ်
 ပြီ။ သဗ္ဗာဘိဘုဿ၊ သဗ္ဗဘိဘုအမည်တော်ရှိသော၊ ပစ္စေကဗုဒ္ဓဿ၊
 ပစ္စေကဗုဒ္ဓါ၏၊ နန္ဒောနာမ၊ နန္ဒအမည်ရှိသော၊ သာဝကော၊ တပည့်သည်၊
 အာသိ၊ ဖြစ်၏။ နံ၊ ထိုပစ္စေကဗုဒ္ဓါကို၊ အတ္တက္ခာယ၊ စွပ်စွဲ၍၊ နိရယေ၊ ငရဲ၌၊
 စိရံ၊ ကြာမြင့်စွာ၊ မယာ၊ ငါသည်၊ သံသရိတံ၊ ကျင်လည်ပြီ။ ခဿဝဿ
 သာယာယာနိ၊ အနှစ်တသောင်းတို့ပတ်လုံး၊ စိရံ၊ ကြာမြင့်စွာ၊ သံသရိံ၊ ကျင်
 လည်ရပြီ၊ မနုဿသာဘိ လူ၏အဖြစ်ကိုရခြင်းသည်၊ အဟံ၊ ငါသည်၊ ထန္တံ၊
 ရ၏။ ဗဟုံ၊ များစွာ၊ အတ္တက္ခာနံ၊ စွပ်စွဲခြင်းကို၊ သတိံ၊ ရပြီ။ တေနကမ္မာ
 ဝသေသေန၊ ထိုကံ၏အကြွင်းကြောင့်၊ ဝိဗ္ဗမာနဝိကာ၊ ဝိဗ္ဗမာနဝိကပရိုဇိတ်မ
 သည်၊ မမံ၊ ငါကို၊ ဇနကာယဿ၊ လူများအပေါင်း၏၊ အဂ္ဂတော၊ ရှေး၌၊ အတ္တ
 တေန၊ မဟုတ်မမှန်သောစကားဖြင့်၊ အတ္တပိက္ခိံ၊ စွပ်စွဲပြီ၊ အဟံ၊ ငါသည်၊
 သတ္တကပုဇိနော၊ ကောင်းစွာပူဇော်အပ်သော၊ သုတဝါ၊ အကြားအမြင်
 ရှိသော၊ ဗြဟ္မဿာ၊ ပုဏ္ဏားသည်၊ အာသိ၊ ဖြစ်၏။ မဟာဝနေ၊ မဟာဝန်တော
 ၌၊ ပဉ္စသတေ၊ ငါးရာကုန်သော၊ မာဏဝေ၊ လူထင်တို့ကို၊ မန္တေ၊ ဗေဒင်တို့ကို၊
 ဝါစေမိ၊ ပို့ချ၏။ ဝိသိယော၊ ကြောက်မက် ဘွယ်သော၊ ပဉ္စိဘိညော၊
 အဘိညာဉ်ငါးပါးကိုရသော၊ မဟိန္ဒကော၊ ကြီးသောတန်ခိုးရှိသော၊ တံဇ္ဇာထိ၊
 ထိုရသေ့သည်၊ အာဂတော၊ လာ၏။ အဟံ၊ ငါသည်။ အာဂတံ၊ လာသော၊
 တံ၊ ထိုရသေ့ကို၊ ဒိသ္မံ၊ မြင်၍၊ အနုပကံ၊ မပြစ်မှားထိုက်ဘဲ၊ အတ္တပိက္ခိံ။

စွပ်စွဲပြီ။ တတော၊ ထိုနောက်မှာ အဟံ၊ ငါသည်၊ သိသော၊ တပည့်
 တို့ကို၊ အယံဣသိ၊ ဤသို့သောသည်၊ ကာမတောဂီ၊ ကာမချမ်းသာကိုခံစား
 ထေ့ရှိ၏။ ဣတိ၊ ဤသို့၊ အဝဋ်၊ ဆို၏။ ဘာသမာနဿ၊ မရှိသော၊ မဟာဝိ၊
 ငါ့အထည်၊ ဝစနံ၊ စကားကို၊ သုတ္တာ၊ ကြား၍၊ မာဏဝါ၊ လူလင်တို့သည်။
 အနုမောဒိသု၊ ဝမ်းမြောက် ကုန်၏။ တတော၊ ထိုနောက်မှာ သဗ္ဗေ၊
 အထုံးစုံကုန်သော၊ မာဏဝကော၊ လူလင်တို့သည်။ ကုယေကုယေ၊ အိမ်
 တိုင်းအိမ်တိုင်း၌၊ ဘိက္ခမာနံ၊ ဆွမ်းခံသော ရသေ့ကို၊ အယံဣသိ၊ ဤသို့
 သောသည်၊ ကာမတောဂီ၊ ကာမချမ်းသာကို ခံစားထေ့ရှိ၏။ မဟာ
 ဇနဿ၊ လူများအပေါင်းအား၊ အာဟံသု၊ ဆိုကုန်၏။ တေနကမ္မဝိပါ
 ကေန၊ ထိုကံ၏အကျိုးကြောင့်၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ ဣမေပဉ္စသိက္ခ
 သတာ၊ ဤငါးရာကုန်သောရဟန်းတို့သည်၊ သုန္ဒရိကာယကော၊ သုန္ဒရိ
 ပရုဒ္ဓိမဟူသောအကြောင်းကြောင့်၊ အတ္တကန္တာနံ၊ စွပ်စွဲခြင်းကို၊ သဘာ၊ ရ
 ပြီ။ ဝုဗ္ဗေ၊ ရှေး၌၊ ဇနဟေတု၊ ဥစ္စာဟူသောအကြောင်းကြောင့်၊ ဝေမာတု
 ဘာတရံ၊ အမိလွှဲသောညီကို၊ အဟံ၊ ငါသည်၊ ဟနိံ၊ သတ်ခဲ့ဘူးလေပြီ၊ ဂိရိ
 ဒုတ္တံ၊ သွားလာခက်သောတောင်ချောက်၌၊ ပက္ခိပိ၊ ပစ်ချခဲ့ပြီ၊ သိဏာယစ၊
 ကျောက်မြင့်လည်း၊ အပိသယိံ၊ မိခဲ့ပြီ။ တေနကမ္မဝိပါကေန၊ ထိုကံ၏အ
 ကျိုးကြောင့်၊ ဒေဝဒတ္တော၊ ဒေဝဒတ်သည်၊ သိယံ၊ ကျောက်ကို၊ ဝိပိံ၊ ပစ်ချ
 ပြီ၊ မမ၊ ငါ၏၊ ပါဒေ၊ ခြေ၌၊ ပါသာဏသက္ခရာ၊ ကျောက်စစ်တို့သည်၊ အင်္ဂုဋံ၊
 ခြေမတော်ကို၊ ပိသယိံ၊ ကြိတ်စေပြီ၊ အဟံ၊ ငါသည်၊ ဝုဗ္ဗေ၊ ရှေး၌၊ ဒါရကော၊
 သူငယ်သည်၊ ဟုတွာ၊ ဖြစ်၍၊ မဟာပထေ၊ ခရီးမ၌၊ ကိဉ္ဇမာနော၊ ကစား
 သည်ရှိသော်၊ ပစ္စေကဗုဒ္ဓံ၊ ပစ္စေကဗုဒ္ဓါကို၊ ဒိသ္မာဝ၊ မြင်၍သာလျှင်၊ မဂ္ဂေ၊ ခ
 ရီး၌၊ သက္ခလိကံ၊ ကျောက်ထွာကို၊ ဝိပိံ၊ ပစ်ပြီ။ တေနကမ္မဝိပါကေန၊ ထို
 ကံ၏အကျိုးကြောင့်၊ ဣပေတ္တိမကောဘဝေ၊ ဤအဆုံးစွန်သောဘဝ၌၊ ဝဇ္ဇေ
 သတ်ခြင်းအကျိုး၌၊ ဒေဝဒတ္တော၊ ဒေဝဒတ်သည်၊ အဘိမာရေ၊ ထေးသမား
 တို့ကို၊ ပယောဇယိ၊ တိုက်တွန်း၏။ ဝုဗ္ဗေ၊ ရှေး၌၊ ဟတ္ထဝရောပေ၊ ဆင်
 စီးသည်၊ အာသိံ၊ ဖြစ်ပြီ၊ ဝိဇ္ဇာယ၊ ဆွမ်းအလို၌၊ ဝိစရန္တံ၊ ထည့်ထည့်တော်
 မူသော၊ တံပစ္စေကရနံ၊ ထိုမြတ်သောပစ္စေကဗုဒ္ဓါကို၊ ဂဇေန၊ ဆင်
 ဖြင့်၊ အဟံ၊ ငါသည်၊ အထာဒေသိံ၊ တိုက်ဝှေ့ပြီ။ တေနကမ္မဝိပါကေန၊
 ထိုကံ၏အကျိုးကြောင့်၊ ဂိရိဗ္ဗဇေပုပဝရေ၊ ရာဇဂြိုဟ်ပြည်မြတ်၌၊ ဒန္တော၊
 ယဉ်ကျေးပြီးသော၊ နာဠာဂိရိဝဇော၊ နာဠာဂိရိဆင်သည်၊ ဒါရုတော၊ ကြမ်း
 ကြုတ်စွာ၊ သရပဂမိ၊ ကပ်၏။ အဟံ၊ ငါသည်၊ ပတ္တိကော၊ ခြေဖြင့်သွားသော။

ရာဇာမင်းသည် အာသိ၊ ဖြစ်ပြီ၊ သတ္တိနာထံဖြင့် ဝုရိသံ၊ ယောကျ်ားကို၊
 ဟနိ၊ သတ်ပြီ၊ တေနကမ္မဝိပါကေန၊ ထိုကံ၏အကျိုးကြောင့်၊ နိရယေ၊ ငရဲ၌၊
 ဘုတ် ဖြင်းစွာ၊ ပစ္စိသံ၊ ကျွန်ပြီ၊ တဿကမ္မုနော ထိုကံ၏၊ သေသေန၊
 အကြွင်းကြောင့်၊ မမ၊ ငါ့ကို၊ နှုဒါနိ၊ ယခုအခါ၌၊ သကထံ၊ ကျောက်ထွာ
 သည်၊ ပါဒေ၊ ခြေ၌၊ ဆဝိ၊ အရေကို၊ ပကပ္ပေထိ၊ ဖြတ်၏၊ ကမ္မံ၊ ကံသည်၊ နဝိန
 သာ ဘိ၊ မပျောက်ပျက်သည်သာထည်း၊ အဟံ၊ ငါသည်၊ ကေဝုဒ္ဓဝါ၊ မမြီး
 တံ၊ ငါ့ရှာ၌၊ ကောဝုဒ္ဓဒါ၊ ကော၊ တံ၊ ငါ့သူလော်သည်၊ အဟု၊ ဖြစ်၏၊ မတ္တကော၊
 ငါးဘို့ကို၊ စာတိတော၊ သတ်သည်ကို၊ ဒိတ္တာ၊ မြင်၍၊ သောမနသံ၊ ဝမ်း
 မြောက်ခြင်းကို၊ ဇနယိ၊ ဖြစ်စေပြီ၊ တေနကမ္မဝိပါကေန၊ ထိုကံ၏အကျိုး
 ကြောင့်၊ မမ၊ ငါ့အား၊ သိသနက္ခံ၊ ခေါင်းခဲအနာသည်၊ အဟု၊ ဖြစ်၏၊ ယဒါ၊
 အကြွင်းအခါ၌၊ ဝိပုဗ္ဗုဘော၊ ဝိပုဗ္ဗုဘသည်၊ ဟနိ၊ သတ်၏၊ တဒါ၊ ထိုအခါ၌၊
 သးဗ္ဗ၊ အလုံ့၊ ခုံကျန်သော၊ သက္ကာစ၊ သာကီဝင်မင်းဘို့ကိုလည်း၊ ဟညိံ၊ သူ
 သတ်ကုန်၏၊ အဟံ၊ ငါသည်၊ ဗုဿဿ၊ ဗုဿဘုရား၏၊ ပါဝစနေ၊ သာ
 သနာတော်၌၊ သာဝကော၊ တပည့်ဘို့ကို၊ ပရိဘာသယိံ၊ ဆဲရေးခဲ၏၊ ယဝံ၊
 မုယောဘိ၊ ခါဒထ၊ ခဲကြကုန်လော့၊ ဘုပ္ပထ၊ စားကြကုန်လော့၊ သာလိ
 ယော၊ သလေးဘို့ကို၊ မာစဘုပ္ပထ၊ မစားကြ ကုန်လင့်၊ ို တိ၊ ဤသို့၊ ပရိ
 ဘာသ၊ သိ၊ ဆဲရေးခဲ၏၊ တေနကမ္မဝိပါကေန၊ ထိုကံ၏အကျိုးကြောင့်၊
 တေမာသံ၊ ငါတွင်းသုံးလပတ်လုံး၊ ယဝံ၊ မုယောကို၊ ခါဒိတံ၊ စားပြီ၊ ပြာဟု
 နေန၊ ဝေပုဗ္ဗရာဂုဏ္ဏာသည်၊ နိမန္တိတော၊ ပင့်တိတ်အပ်သည်ဖြစ်၍၊ တဒါ၊
 အခါ၌၊ ဝေရုဇ္ဈယံ၊ ဝေရုဇ္ဈပြည်၌၊ ဝထိ၊ နေ၏၊ နိဗ္ဗုဇ္ဈ၊ ထက်ပန်းထုံးခြင်း
 သည်၊ ဝတ္ထာနာမိ၊ ဖြစ်လတ်သော်၊ မလ္လဂုတ္တံ၊ ထက်ပန်းသည်သားကို၊ ဝိဟေ
 ဋ္ဌယိံ၊ ညှင်းဆဲပြီ၊ တေနကမ္မဝိပါကေန၊ ထိုကံ၏အကျိုးကြောင့်၊ မမ၊
 ငါ့အား၊ ဝိဗ္ဗိနက္ခံ၊ ကြောက်ငြောင်းခြင်းသည်၊ အဟု၊ ဖြစ်၏၊ အဟံ၊
 ငါသည်၊ တိကိစ္ဆကော၊ ဆေးသမားသည်၊ အာသိ၊ ဖြစ်ပြီ၊ သေဗ္ဗိဂုတ္တံ၊
 သုဋ္ဌေးသားကို၊ ဝိရာစယိံ၊ ဝမ်းကျစေ၏၊ တေနကမ္မ ဝိပါကေန၊ ထို
 ကံ၏အကျိုးကြောင့်၊ မမ၊ ငါ့အား၊ ပက္ခန္ဓိကံ၊ ဝမ်းကျခြင်းသည်၊ ဟော
 တိ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ ဇောတိ ပါယော၊ ဇောတိပါယ လှောင်
 သည်၊ ဟုတ္တာ၊ ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ ကဿဝံ၊ ကဿပ အမည်တော်
 ရှိသော၊ သုဝတံ၊ မြတ်စွာဘုရားကို၊ အဝစံ၊ ဆိုမိ၏၊ ဗောဓိမဏ္ဍာသ၊ သဗ္ဗညု
 တညာဏ်ကို၊ ကုတောနု၊ အတိပွာရရှာ အံ့နည်း၊ ဗေ၊ မိ၊ ဗောဓိသည်၊
 ပရမနုဗ္ဗဿ၊ လွန်စွာရခဲဖွ၊ တေနကမ္မ ဝိပါကေန၊ ထိုကံ၏အကျိုး

ကြောင့်၊ ဥရုဝေဠာယံ၊ ဥရုဝေဠာတော၌၊ ဆဗ္ဗဿာနိ၊ ခြောက်နှစ်တို့ပတ်
လုံး၊ ဗဟု၊ များစွာ၊ ဒုက္ကရံ၊ ပြုခဲ့စွာသောအမှုကို၊ အစရိ၊ ကျင့်ပြီး၊
တကော၊ ထိုနောင်မှ၊ ဗောဓိ၊ ဗောဓိသို့၊ အပါပုဏိ၊ ရောက်ပြီး၊ အထံ၊
ငါသည်၊ ဧကေနမဂ္ဂေန၊ ထိုပြုခဲ့စွာသောဒုက္ကရုစရိယဟူသောအကြောင်း
ကြောင့်၊ ဗောဓိရတ္တမံ၊ မြတ်သောဗောဓိသို့၊ နပါပုနိ၊ မရောက်၊ ပုဗ္ဗကမ္မေန၊
ရှေးအကုသိုလ်ကံသည်၊ ကာရိတော၊ ပြုအပ်သည်ဖြစ်၍၊ ကုမ၊ ဝှန်မှား
သောခရီးဖြင့်၊ ဝေဝထိဿံ၊ ရှာဖွေအံ့၊ ပုညပါပပရိက္ခိဏော၊ ကောင်းမှုကံ
လည်းကုန်ပြီးမကောင်းမှုကံလည်းကုန်ပြီးသဗ္ဗသန္တာပဝေဠိတော၊ ခပ်ထိမ်း
သောပူသန် ခြင်းမှကင်း၏၊ အသောကော၊ စိုးရိမ်ခြင်းမရှိ၊ အနုပါယာ
သော၊ ခပ်သန်းခြင်းမရှိ၊ အနာသဝေါ၊ အာယဝေါမရှိဘဲ၊ နိဗ္ဗာယိဿံ၊
ငြိမ်းသောအံ့၊ ဧဝံ၊ ဤသို့၊ သဗ္ဗာဘိညာဗညပတ္တော၊ ခပ်ထိမ်းသောအဘိ
ညာဉ်၊ သေးသို့ရောက်သော၊ ဇိနော၊ မြတ်စွာထုရားသည်၊ အနောတတ္တမ
ပာသရေ၊ အနာတတ်အိုင်ကြီး၌၊ သိက္ခသံဃဿ၊ ရဟန်းသံဃာ၏၊ အဂ္ဂ
တော၊ ရှေ့၌၊ ဝိယာဏာထိ၊ ဖြေကြားတော်မူ၏၊ ဣတ္ထံ၊ ဤသို့သျှင်၊ တဂ
ဝါ၊ မြတ်စွာထုရားသည်၊ အတ္တနော၊ မိမိ၏၊ ပုဗ္ဗစရိယံ၊ ရှေး၌ဖြစ်သော၊ ကမ္မဝိ
သောတိကံ၊ နာမ၊ ကမ္မဝိသောတိကမည်သော၊ ဗုဒ္ဓါပဒါနံ၊ ဗုဒ္ဓအပဒါနံဟုဆို
အပ်သော၊ ဓမ္မပရိယာယံ၊ တရား ဒေသနာတော်ကို၊ အဘာသိတ္ထံ၊ ဟော
တော်မူ၏၊ ဣတိ၊ ဤသို့၊ နန္ဒက္ကမေန၊ ဤသို့သောသဒ္ဓါအနက်အစဉ်ဖြင့်၊ ပုဗ္ဗကမ္မ
ဝိသောတိကံ၊ နာမ၊ ပုဗ္ဗကမ္မဝိသောတိကမည်သော၊ ဒသမံ၊ ဆယ်ခုမြောက်
သော၊ ဗုဒ္ဓပဒါနံ၊ ဗုဒ္ဓအပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

ဥဒါနံ၊ ဥဒါနံကား၊ အဝဋ္ဌံ၊ အဝဋ္ဌပထဝင်၊ ယကမထေရံ၊ ထဗုဒ္ဓေဝ၊
ထဗုဒ္ဓဒါယကမထေရံ၊ ဥဒုပ္ပရံ၊ ဥဒုပ္ပရုဖထဒါယကမထေရံ၊ ဝိသက္ခုဇ္ဈံ၊
ဝိသက္ခုဖထဒါယကမထေရံ၊ ဗ၊ ရှု၊ ဖာ၊ ရှု၊ သဖထဒါယကမထေရံ၊ ဝဗ္ဗိမ၊ ဝဗ္ဗိ
ဖထ၊ ယကမထေရံ၊ ကဒလိ၊ ကဒလိဖထဒါယကမထေရံ၊ ပနသံ၊ ပနသဖ
လဒါယကမထေရံ၊ ကောဗိုဝိ၊ သကော၊ သေ၊ သကောဗိုဝိသမထေရံ၊ ပုဗ္ဗကမ္မ
ဝိသောတိ၊ ပုဗ္ဗကမ္မဝိသောတိကလည်းဖြစ်သော၊ မဟေသိသော၊ မြတ်စွာထု
ရား၏၊ အပဒါနံ၊ အပဒါနံ၊ ဝိဘာဝိထိ၊ ပညာရှိတို့သည်၊ ဝဏိတာယော၊ ရေ
တွက်အပ်ကုန်သော၊ ကိတာယော၊ ဂါထာတို့သည်၊ ဧကေနဂုတိ၊ ကိုးဆဲ၊ တ
ဂါတို့တည်း၊ ဧကေနစတ္တာထိသမော၊ တခုယုတ်လေးဆယ်မြောက်သော၊
အဝဋ္ဌပထဝင်ဂ္ဂါ၊ အဝဋ္ဌပထဝင်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီး၊ ။
ရုဒ္ဓာမံ၊ ဟဆဲ၊ လေးခုမြောက်သော၊ ဘာဏာဝါရံ၊ ဘာဏာဝါရတည်း။ ။

၄၀-ပိလိန္ဒဝတ္ထဝဂ်-၃၉၃-ပိလိန္ဒဝတ္ထုတ္တရအပဒါန်၊

၂၂ တံသာဝတိယာ၊ တံသာဝတိ အမည်ရှိသော၊ နဂဓရ၊ မြို့၌၊ အဟံ၊ ငါ
 သည်၊ ဒေါဝါရိကော၊ တံခါမျိုးသည်၊ အာသိ၊ ဖြစ်ပြီ၊ ဇက္ခောဘံ၊ ရန်
 သူငါးပါး မထွက်ရှား နှိုင်းသော၊ အမိဘံ၊ မနှိုင်းဟူ၍ နှိုင်းသော၊ ဘောဂံ၊
 စည်းစိမ်ကို မမာဝါ၏၊ စားရာအိပ်၌၊ သန္တိပိတံ၊ စုဝေးအပ်ပြီ၊ ရဟော
 ဂဘော၊ ဆိတ်ကွယ်ရာသို့ ကပ်လျက်၊ နိသိဒိတွာ၊ ထိုင်နေ၍၊ မာနသံ၊ စိတ်
 ကို၊ သံပာဝံ၊ ထိတ္ထ၊ ရွှင်စေ၏၊ ဝါသာဒဝဓေ၊ မြတ်သောပြာသ နှင့်၊ နိသဇ္ဇ၊
 ထိုင်၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဝေ၊ ဤသို့၊ ပိန္နဲထိ၊ ကြံပြီ၊ ဗဟု၊
 များစွာကုန်သော၊ ဘောဂါ၊ စည်းစိမ်ကိုကို၊ အဓိဂတာ၊ အောင်ကုန်ပြီ၊
 မမာဝါ၏၊ အန္တေ၊ ဝုရံ၊ အိပ်တွင်းသည်၊ ဖိတံ၊ စိပ်ပင်ပွင့်သင်း၏၊ ပထဝိသာ
 ရော၊ မြေကိုအစိုးရသော၊ အာနန္ဓော၊ အနန္ဒအမည်ရှိသော၊ ရာဇိသိ၊ ရဟန်း
 အသားတရားစောင့်သောမင်းသည်၊ သန္တိမန္တေ၊ အလိုရှိမှုယူဟုဖိတ်၏။
 အနိပ္ပ၊ ပြတ္တိကော၊ ရံခါသာဖြစ်သော၊ မုနိ၊ နှစ်ပါးသောလောကကိုသိတော်မူ
 သော၊ အယဉ္ဇဗုဒ္ဓေါ၊ ဤမြတ်စွာထုရားသည်လည်း၊ ဥပ္ပန္နော၊ ပွင့်တော်မူ၏၊
 မေဝါအာ၊ ဘောဂါ၊ စည်းစိမ်ကိုသည်၊ သံဝိန္နိန္နိ၊ စာရှိကုန်သည်သာတည်း
 သတ္တု၊ နော၊ မြတ်စွာထုရားအား၊ ဒွါနံ၊ အလှူကို၊ ဒေယာမိ၊ လှူအံ့၊ ပဒုမေန
 ပဒုမအမည်ရှိသော၊ ရာဇုတ္တေ၊ မင်းသားသည်၊ ဇိနော၊ မြတ်စွာထုရား
 အား၊ ဒါနဝရံ၊ ဒါနမြတ်ကို၊ ဒိန္နံ၊ ပေးအပ်ပြီ၊ ဟတ္ထိနာဂေစ၊ ဆင်ပြောင်တို့ကို
 လည်းကောင်း၊ ပလ္လကော်စ၊ ပလ္လင်တို့ကိုလည်းကောင်း၊ အနုပ္ပကံ၊ များသော၊
 အပယေနုပ္ပ၊ တကံ၊ ဖျတ်ကိုလည်းကောင်း၊ ဒိန္နံ၊ လှူအပ်ပြီ၊ အဟံ၊ ငါ
 သည်လည်း၊ မုဏဝရုတ္တမေ၊ အလွန်မြတ်သောဂိုဏ်းဖြစ်သော၊ သံစော၊
 သံစာအား၊ ဒါနံ၊ အလှူကို၊ ဒေယာမိ၊ လှူအံ့၊ အညေသံ၊ သူတပါးတို့သည်၊
 အနိန္ဒုဗ္ဗံ၊ မဂ္ဂတူးသော အလှူဝတ္ထုကို၊ ဒတ္တာ၊ ပေးလှူ၍၊ အာဒိကန္တိကော၊
 အလှူရှေ့ဦးအမှူးသည်၊ တပိယထိ၊ ဖြစ်လတ္တံ့၊ အဟံ၊ ငါသည်၊ ဗဟုပိ
 ဝံ၊ များစွာသော အလှူဝတ္ထုကို၊ ပိန္နဲတွာ၊ ကြံ၍၊ ယဒေ၊ အလှူဝတ္ထုအ
 ပေါင်းတွင်၊ ယံ၊ အကြင်အလှူဝတ္ထုသည်၊ သုခံ၊ ပထံ၊ ချမ်းသာသောအကျိုးရှိ
 သည်၊ အသာ၊ ဖြစ်ရာ၏၊ မမာဝါ၏၊ သင်္ဂဟေ၊ အကြံကိုပြည့်စေတတ်
 သော၊ ပရိက္ခာရဒါနံ၊ ပရိက္ခရာအလှူကို၊ အဒက္ခိ၊ မြင်ပြီ၊ ဝဏဝရုတ္တမေ၊
 အလွန်မြတ်သောဂိုဏ်းဖြစ်သော၊ သံစော၊ သံစာအား၊ ပရိက္ခာရဒါနံ၊ ပရိက္ခ
 ရာတို့ကို၊ ဒေယာမိ၊ လှူအံ့၊ အညေဟိ၊ တပါးသောသူတို့သည်၊ အနိန္ဒုဗ္ဗံ၊

မလ္လဘုရားသောအလ္လဝတ္ထုကို၊ ဒတွာ၊ လ္လန္တိ၊ အာဒိကမ္ပိကော၊ အလ္လုရှေးဦးအမှူး
သည့်၊ ဘာဝိဿံ၊ ဖြစ်အံ၊ ။ နန္ဒာဝါရှေးနှိုးသမားတို့ကို၊ ဥပဂမ္မ၊ ကင်၍၊ ထာ
ဝဒေ၊ ထိုကြံပြီးသောစကား၊ သတ္တံ၊ ထီးကို၊ ကာ၊ ရေထိ၊ ပြုစေပြီ၊ ဆတ္တသတ
သဟဿာနိ၊ ထီးတထိန်းတို့ကို၊ ဧကတော၊ တပေါင်းတည်း၊ သန္နိပါတယိ၊
ရဝေးစေပြီ၊ ။ နုဿသတသဟဿာနိ၊ ဝုဆိုးတထိန်းတို့ကို၊ ဧကတော၊
တပေါင်းတည်း၊ သန္နိပါတယိ၊ ရဝေးစေပြီ၊ ပတ္တသတသဟဿာနိ၊ ။ ပိတ်
တထိန်းတို့ကို၊ သန္နိပါတယိ၊ ရဝေးစေပြီ၊ ။ ဝါသိယော၊ ဝဲခွင်တို့ကို
လည်းကောင်း၊ သတ္တကေစာပိ၊ ထားငယ်တို့ကိုလည်းကောင်း၊ သူမိယောစ
အပ်တို့ကိုလည်းကောင်း၊ နခဘေဒနေ၊ ထက်ထီးလှည်းထားတို့ကိုလည်း
ကောင်း၊ တဒန္တဝေ၊ ထိုထုရားသံဃာအားချောက်ပတ်စွာ၊ ကာရေတွာ၊
ပြုစေ၍၊ ဟေဋ္ဌာဆတ္တေ၊ ထီးအောက်၌၊ ဋ္ဌပါပေယိ၊ ထားစေပြီ၊ ။ ပိရုပနေ၊
လေသာသပ်တို့ကိုလည်းကောင်း၊ တာထဝတ္ထော၊ ထန်းရွက်ယပ်တို့ကို
လည်းကောင်း၊ မောရဟတ္ထေစ၊ ဥဒေါင်းခြီးယပ်တို့ကိုလည်းကောင်း၊ စာမ
နေ၊ စာမနိဿ၊ ခြီးယပ်တို့ကိုလည်းကောင်း၊ ပရိသာဝနေ၊ ရေစပ်တို့ကို
လည်းကောင်း၊ ။ တေယာဝေရေ၊ ဆီကျည်တို့ကိုလည်းကောင်း၊ တဒန္တ
ဝေ၊ ထိုထုရားသံဃာအားချောက်ပတ်သည်တို့ကို၊ ကာရယိ၊ ပြုစေပြီ၊ ။ သူမိ
စာရေ၊ အပ်ကျည်တို့ကိုလည်းကောင်း၊ အံသပန္နော၊ အံသကိုက်တို့ကိုလည်း
ကောင်း၊ အထောပိ၊ ထိုမှတပါးလည်း၊ ကာယဗန္ဓနေ၊ ခါးပန်းကြိုးတို့ကို
လည်းကောင်း၊ သုကာတော၊ ကောင်းစွာပြုအပ်ကုန်သော၊ အာဓာဝကေစ၊ သ
ပိတ်ခြေတို့ကိုလည်းကောင်း၊ တဒန္တဝေ၊ ထိုထုရားသံဃာအားချောက်
ပတ်သည်တို့ကို၊ ကာရယိ၊ ပြုစေပြီ၊ ။ ပရိဘောဂဘာဇနေစေဝ၊ အသုံးအ
အဆောင်ခွက်တို့ကိုလည်းကောင်း၊ အထောပိ၊ ထိုမှတပါးလည်း၊ လောဟ
ထာယကေ၊ ကြေးခွက်တို့ကိုလည်းကောင်း၊ ဘောသန္ဓေ၊ ဆေးတို့ကို၊ ပုရ
ယိတွာန၊ ပြည့်စေ၍၊ အတံ၊ ငါသည်၊ ဟေဋ္ဌာဆတ္တေ၊ ထီးအောက်၌၊ ဋ္ဌပေ
ယိ၊ ထားပြီ၊ ။ ပဝံ၊ အကျော်ကိုလည်းကောင်း၊ ဥထိရံ၊ ပန်းရင်းကိုလည်း
ကောင်း၊ ။ သဗ္ဗိမရံ၊ နွယ်ချိုကိုလည်းကောင်း၊ ပိပ္ပယိ၊ ပိတ်ချင်းကိုလည်း
ကောင်း၊ မရိစာနိစ၊ ငြုပ်ထီးတို့ကိုလည်းကောင်း၊ ဟာရိဂူကိ၊ သပန်းခါးကို
လည်းကောင်း၊ သိဝီဝေရံ၊ ချဉ်းကိုလည်းကောင်း၊ သဗ္ဗံ၊ အထုံးရုံကို၊ ဘာဇ
နေ၊ ခွက်၌၊ ပူရေထိ၊ ပြည့်စေပြီ၊ ။ ဋ္ဌပါဟနားသိနပ်တို့ကိုလည်းကောင်း၊
ပါရုကာယော၊ ခြေနင်းတို့ကိုလည်းကောင်း၊ အထော၊ ထိုမှတပါး၊ ဥဒကဝုဉ္ဇ
နေ၊ ရေသုတ်တို့ကိုလည်းကောင်း၊ သုကာကေ၊ ကောင်းစွာပြုအပ်ကုန်သော၊

ကတ္တရဒဏ္ဍော၊ တောင်ဒွားတို့ကို၎င်း။ တဒန္တုပေ၊ ထိုထုရား သံဃာ
အားလျောက်ပတ်သည်တို့ကို၊ ကာရယိ၊ ပြုစေပြီ၊ ဩသထံ၊ ဆေးကိုလည်း
ကောင်း၊ အဇ္ဇနနာဠိစ၊ မျက်စဉ်းကျည်ကိုလည်းကောင်း။ သဿကာ၊ မျက်
စဉ်းတံတို့ကိုလည်းကောင်း၊ ဓမ္မကုတ္တရာ၊ ဓမ္မကရိုဏ်တို့ကိုလည်းကောင်း၊
ကုပ္ပိကာ၊ သံကောက်တို့ကိုလည်းကောင်း၊ ပဉ္စပဏ္ဍေဟိ၊ အဆင်းငါးပါးရှိ
သောချည်တို့ဖြင့်၊ သိဗ္ဗိတော၊ ချုပ်အပ်ကုန်သော၊ ကုပ္ပိကာ၊ စာရေးသံကောက်
အိမ်တို့ကိုလည်းကောင်း။ အာယောဂေ၊ အာယောဂပတ်တို့ကိုလည်း
ကောင်း၊ ဝုမနေတ္တစ၊ အခိုးတံတို့ကိုလည်းကောင်း၊ အထောပိ၊ ထိုမှတပါး
လည်း၊ ဒီပဝေ၊ သုကော၊ ဆီမီးတိုက်တို့ကို လည်းကောင်း၊ တုမ္မကေ၊ စားဖူးတို့ကို
လည်းကောင်း၊ ကရဏ္ဍော၊ ကြွပ်အပ်တို့ကို လည်းကောင်း။ တဒန္တုပေ၊
ထိုထုရားသံဃာတို့အားလျောက်ပတ်သည်တို့ကို၊ ကာရယိ၊ ပြုစေပြီ။
သဏ္ဍာသေ၊ မွေးညှပ်တို့ကိုလည်းကောင်း၊ ဝိဂ္ဂထေစေဝ၊ သင်ရုံးတို့ကို
လည်းကောင်း၊ အထောပိ၊ ထိုမှတပါးလည်း၊ မထဓဇေတော၊ နုဟချူတံတို့
ကိုလည်းကောင်း၊ ဘေသန္တထဝိကေစေဝ၊ ဆေးအိမ်တို့ကိုလည်းကောင်း၊
တဒန္တုပေ၊ ထိုထုရားသံဃာအားလျောက်ပတ်သည်တို့ကို၊ ကာရယိ၊
ပြုစေပြီ။ အာသန္တိယောစ၊ အခြေရှည်သော၊ ညောင်စောင်းတို့ကို လည်း
ကောင်း၊ ဝိဗ္ဗကေ၊ အင်းချည်တို့ကိုလည်းကောင်း၊ တေရေမယေ၊ မသာရက
ဗုဒ္ဓိကာ၊ ပဒ္မအာဟာရပါဒကကုပ္ပိရပါဒကအားဖြင့် လေးပါးကုန်သော၊ ပလ္လ
ကော်စ၊ လွှင်တို့ကိုလည်းကောင်း၊ တဒန္တုပေ၊ ထိုထုရားသံဃာအားလျှောက်
ပတ်စွမ်းကာရယိတွာ၊ ပြု၍၊ အဟံ၊ ငါလည်းဟောဠာဆဏ္ဍော၊ ထီးအေးကန်၊
ဠပေယိ၊ ထားပြီ။ ဥဇ္ဈာဘိယိ၊ သားမွေးအစာသွတ်သောထုံရွှေတို့ကို
လည်းကောင်း၊ တူလဘိယိ၊ လဲအစာသွတ်သောထုံရွှေတို့ကိုလည်းကောင်း၊
အထောပိ၊ ထိုမှတပါးလည်း၊ ဝိဗ္ဗကာဘိယိ၊ အင်းချည်နှိုင်းသောထုံရွှေတို့ကို
လည်းကောင်း၊ သကတော၊ ကောင်းစွာပြုအပ်ကုန်သော၊ ဝိဗ္ဗောဟနေစ၊ ခေါင်း
အုံးတို့ကိုလည်းကောင်း၊ တဒန္တုပေ၊ ထိုထုရားသံဃာအားလျောက်ပတ်
သည်တို့ကို၊ ကာရယိ၊ ပြုစေပြီ။ ကုရုပိန္နဲ၊ သင်ရုံးသွေးကျောက်တို့ကို
လည်းကောင်း၊ မရပိဋေ၊ သစ်မည်စည်မှန်တို့ကိုလည်းကောင်း၊ တေထံ၊ ဆီ
ကျက်ကိုလည်းကောင်း။ ဟတ္ထပတာပကံ၊ မီးမဲဖြူကိုလည်းကောင်း၊ သုပိ၊
စင်ကြယ်ကုန်သော၊ သိဝေဓိပထကော၊ သိဝေဓိအထီးတို့ကိုလည်းကောင်း၊
သန္တရုကေနစ၊ အခင်းနှင့် တကွသော၊ မဇ္ဇံ၊ ညောင်စောင်းတို့ကို၎င်း၊
သေနာသနေ၊ ကျောင်းတို့ကို လည်းကောင်း၊ ပါဒဂုဠေ၊ ခြေထုတ်တို့ကို

လည်းကောင်း။ သယနာသနဒဏ္ဍကော၊ အိပ်ရာနေရာအထက်တမ်းဝါးတို့
 ကိုလည်းကောင်း၊ ခန္တပေါဏေစ၊ ခန္တပူတို့ကိုလည်းကောင်း၊ အာစူလိ၊ အ
 ထပ်ထပ်သောဘိနပ်တို့ကိုလည်းကောင်း၊ သီသထေပနဂန္ဓကော၊ ခေါင်း
 လိမ်းနံ့ သာတို့ကိုလည်းကောင်း၊ အနုဏီ၊ ပွတ်ခုံပွတ်ကျည်တို့ကိုလည်း
 ကောင်း၊ ဗသပိဋ္ဌေစ၊ အခြေမတတ်ပျဉ်ချပ် အင်းပျဉ်တို့ကိုလည်းကောင်း၊
 ဗတ္တပိဓာနထာဝကော၊ သပိတ်ဖုံးဆွမ်းစားခွက်တို့ကိုလည်းကောင်း၊ ဥဒ
 ကသ၊ ရေကိုးကုဋ္ဌိစ ခပ်ရန်မှတ်လည်းကောင်း၊ ရုတ္တကံ၊ ရေချိုးကဲ့သို့
 ကိုလည်းကောင်း၊ ရုဇနမ္မဏံ၊ ဆိုးရေလောင်းရန်ကျင်းကိုလည်းကောင်း၊
 သမ္ပန္နံ၊ တံမြက်စီးကိုလည်းကောင်း၊ ဥဒပတ္တံ၊ ရေသနွပ်ကိုလည်းကောင်း၊
 စာထာ၊ ထိုမှတပါး၊ ဝသိကသာစူကံ၊ မိုးရေခံသင်္ကန်းကိုလည်းကောင်း၊
 နိသိဒ္ဓနံ၊ နိသိဒ္ဓင်ကိုလည်းကောင်း၊ ကဏ္ဍုန္နာဒိ၊ အမဲလွှမ်းပုဆိုးကိုလည်း
 ကောင်း၊ အထ၊ ထိုမှတပါး၊ အန္တရုဝါသကံ၊ သင်းပိုင်လည်းကောင်း၊
 ဥတ္တရသင်္ကသံစာဒိ၊ ကိုယ်ဝတ်စားကုန်တို့ကိုလည်းကောင်း၊ နတ္ထုကံ၊ နှာနှပ်
 တံကိုလည်းကောင်း၊ ရုခသောဓနံ၊ ခံတွင်းအထုံကိုလည်းကောင်း၊ ဝိဇ္ဇင်
 သောဏာဘုတဗ္ဗ၊ အိပ်ပွေ့သီးသားဖြစ်၍ဖြစ်သော ဆေးကိုလည်းကောင်း၊
 မရံစ၊ ပျားကိုလည်းကောင်း၊ ဒေဝါနကံ၊ နို့သောက်ရန်ရေခွက်ကိုလည်း
 ကောင်း၊ ရုမံ၊ အဆိုးတိုင်ကိုလည်းကောင်း၊ သိတ္တံ၊ ဗယောင်းကိုလည်း
 ကောင်း၊ ဝိသေတိဗ္ဗ၊ ပုဆိုးကြမ်းကိုလည်းကောင်း၊ ရုခပုဗ္ဗ၊ နသတ္တကံ၊
 မျက်နှာသုတ် အပ်ချည်ကိုလည်းကောင်း၊ ဒါကဗ္ဗံ၊ နာမ၊ ပေးလှူအပ်သည်
 မည်သော၊ ယံ၊ အကြင်လှူဘွယ်ဝတ္ထုသည်၊ အတ္ထိ၊ ရှိ၏၊ ယဗ္ဗံ၊ အကြင်လှူ
 ဘွယ်ဝတ္ထုသည်လည်း၊ သတ္တု၊ နေ၊ မြတ်စွာဘုရားအား၊ ကပ္ပတိ၊ အပ်၏၊
 ဧတံသဗ္ဗံ၊ ထိုအထုံးတို့ကို၊ သမာနေတွာ၊ တပေါင်းတည်းစုဝေး၍၊ အာနန္ဒံ၊
 အာနန္ဒာသို့၊ ဥပသင်္ကမိ၊ ကပ်ပြီ၊ မဟိသာရံ၊ မြို့ရှိသောသူကို၊ ဇနေတာရံ၊
 ချင်းသာစီးပွားကိုဖြစ်စေတတ်သော၊ ရာဇာနံ၊ အာနန္ဒာမင်းသို့၊ ဥပသင်္ကမ္မံ၊
 ကပ်၍၊ သိရသော၊ ဦးဖြင့်၊ အဘိဝါဒေတွာ၊ ရှိသိုး၍၊ ဣဒံ၊ စနံ၊ ဤသို့သော
 စကားကို၊ အပြီ၊ တင်လျှောက်ပြီ၊ မဟာရာဇ၊ မြတ်သောမင်းကြီး၊
 ဧကထောဇာတသံဝစာ၊ တပြိုင်နက်ပွားတက်တက္ကနက်ကြီးပွားတော်ဖြစ်
 ၍၊ ဥသိန္နံ၊ အရှင်မင်းကြီးအကျွန်ုပ်တို့နှစ်ယောက်တို့သည်ကား၊ ဧကထော
 မနံ၊ တပိတ်ထည်းဖြစ်၍၊ သုခဒုက္ခေ၊ ချမ်းသာပင်းရဲ၍၊ သာဓာမေတာ၊
 ဆက်ဆံကုန်၏၊ ဥဘောစ၊ အရှင်မင်းကြီးအကျွန်ုပ်တို့နှစ်ယောက်တို့သည်၊
 အနုဝတ္ထကား၊ တယောက်သည် တယောက်သို့ အစဉ်လိုက်ကုန်၏။

အရိန္ဒမ၊ ရန်သူတို့အားတရားဖြောင့်မတ် ဆုံးမတတ်သောအရှင်မင်းကြီး၊
 ဘဝါဝေဇျံ၊ အရှင်မင်းကြီးနှင့်စပ်သော၊ စေတသိကံ၊ စိတ်၌ရှိသော၊ ဒုက္ခံ၊
 ဆင်းရဲသည်၊ အတ္ထိ၊ ရှိ၏၊ ခတ္ထိယ၊ ရေမြေသနင်းအရှင်မင်းမြတ်၊ တံဒုက္ခံ၊
 ထိုဆင်းရဲကို၊ ယဒိယတ္ထောသိ၊ အကယ်၍စွမ်းနိုင်ဘိမူကား၊ ဝိနောဒေယျာ
 သိ၊ ပတ်ပျောက်တော်မူသော၊ ဣတိ၊ ဤသို့၊ ဒေါဝါရိကော၊ တံခါးစောင့်
 သည်၊ အဗြိဝိ၊ တင်ဈောကံ၏၊ သမ္ပဒေါဝါရိက၊ အချင်းတံခါးမှူး၊ တဝ
 ဒုက္ခံ၊ သင်၏ဆင်းရဲသည်၊ မမဒုက္ခံ၊ ငါ၏ဆင်းရဲပင်တည်း၊ ဥသိန္နံ၊ သင်
 တံခါးမှူးငါတို့နှင့်ယောက်တို့၏၊ မနော၊ စိတ်သည်၊ ဧကတော၊ တပေါင်း
 တည်း၊ တုဝံ၊ သင်တံခါးမှူး၏၊ ဒုက္ခံ၊ ဆင်းရဲသည်၊ သစေမမာယေယျံ၊
 အကယ်၍ငါနှင့်စပ်တပြီးကား၊ နိဗ္ဗိတန္တိ၊ ဆင်းရဲကုန်ပျောက်အပြီးရောက်
 ပြီဟူ၍၊ ဝိဇာနာဟိ၊ သိလော၊ ဣတိ၊ ဤသို့၊ ရာဇာ၊ အာနန္ဒာမင်းကြီးသည်၊
 အာဟာ၊ ဆို၏၊ မဟာရိ၊ များစွာသောရန်အပေါင်းကို၊ အဇာ၊ အောင်လော်
 မူသောအရှင်မင်းကြီး၊ မေ၊ အကျွန်ုပ်၏၊ ဒုက္ခံ၊ ဆင်းရဲကို၊ ဒုဗ္ဗိနောဒေယ၊
 ဖြေပျောက်နိုင်ခဲ့၏ဟူ၍၊ ခေါ၊ စင်မစ်၊ ဇာနာဟိ၊ သိဘော်မူသော၊ ပဟုသမာ
 နော၊ စွမ်းနိုင်သည်ဖြစ်ပါမှ၊ ဝဇ္ဇဿ၊ ကြီးဝါးတော်မူသော၊ ဝေတယာ၊
 အရှင်မင်းကြီးသည်၊ ဧကံဝရံ၊ ဟရသောဆုကို၊ ဒုဗ္ဗဇံ၊ စွန့်နိုင်ခဲ့၏၊ ဣတိ၊
 ဤသို့၊ ဒေါဝါရိကော၊ တံခါးမှူးသည်၊ အဗြိဝိ၊ ဆို၏၊ သမ္ပဒေါဝါရိက၊
 အချင်းတံခါးမှူး၊ မမ၊ ငါ၏၊ ဝိဇိတံ၊ နိုင်ငံ၌၊ ယာဝတာယတ္ထကံ၊ အကြင်
 မျှလောက်သက်ရှိဥစ္စာ သက်မဲ့ဥစ္စာသည်၊ အတ္ထိ၊ ရှိ၏၊ ယာဝတာ၊ အကြင်
 မျှထောက်၊ မမ၊ ငါ၏၊ ဝိဇိတံ၊ နိုင်ငံသည်၊ အတ္ထိ၊ ရှိ၏၊ ဧကေဟိ၊ ထိုငြိင်
 ငြိင်နိုင်ခဲ့ရှိသော သက်ရှိသက်မဲ့ဥစ္စာတို့ဖြင့်၊ တေ၊ သင်အား၊ ယဒိအတ္ထော၊
 အကယ်၍လိုဘိမူကား၊ အဝိကဗ္ဗိတော၊ မတုန်မထွပ်၊ ဒဿာမိ၊ ငါပေးအံ့၊
 ဣတိ၊ ဤသို့၊ ရာဇာ၊ မင်းသည်၊ အာဟာ၊ ဆို၏၊ ဒေဝ၊ အရှင်မင်းကြီး၊
 တယာ၊ အရှင်မင်းကြီးသည်၊ ဝဇ္ဇိတံ၊ ကြီးဝါးကော်မူအပ်ပြီ၊ တံဝဇ္ဇိတံ၊
 ထိုသို့ကြီးဝါးခြင်းသည်၊ သိစ္စာ၊ မှားသေးသလော၊ ပဟု၊ စွန့်နိုင်အံ့လော၊ အဇ္ဇ၊
 ယခုတုဝံ၊ အရှင်မင်းကြီးကို၊ သဗ္ဗေဝေဇ္ဇာ၊ စပ်ဆင်းသောတရား၌၊ ပတိဗ္ဗိတံ၊
 တည်သည်ကို၊ ဇာနိဿာမိ၊ သိရသောအံ့၊ ဣတိ၊ ဤသို့၊ ဒေါဝါရိကော၊ တံခါး
 မှူးသည်၊ အဗြိဝိ၊ ဆို၏၊ သမ္ပဒေါဝါရိက၊ အချင်းတံခါးစောင့်၊ ဒဒမာ
 နဿ၊ ပေးသည်၊ သတော၊ ဖြစ်သော၊ မေ၊ ငါ့အား၊ တံ၊ သင်သည်၊ အတိဗာ
 ညံ၊ အလွန်ပြင်းစွာ၊ နိဗ္ဗိဇ္ဇေတိ၊ နှိပ်စက်၏၊ ဝေတယာ၊ သင်တံခါးမှူးသည်၊
 မေ၊ ငါ့အား၊ ဝိဇ္ဇိတေန၊ နှိပ်စက်ခြင်းဖြင့်၊ ဝိ၊ အတ္ထော၊ အကယ်အကျိုးရှိ

သနည်း၊ တေးသင်၏၊ ပတ္တိတံ၊ တောင့်တအပ်သောဆုကို၊ မေ၊ ငါ့အား၊
ကသေဟိ၊ ဆိုသော၊ ဣတိ၊ ဤသို့၊ ရာဇာ၊ မင်းသည်၊ အာဟ၊ ဆို၏၊
မဟာရာဇ၊ မြတ်သောမင်းကြီး၊ အဟံ၊ အကျွန်ုပ်သည်၊ အနုတ္တရံ၊ အထူးမရှိ
သော၊ ဗုဒ္ဓသေဠံ၊ တရားမြတ်ကို၊ အတ္ထဝင်၊ အလိုရှိ၏၊ သမ္ပန္နံ၊ မြတ်စွာတရား
ကို၊ ဘောဇယိဿာမိ၊ ထုပ်ကျွေးပါအံ့၊ မေ၊ အကျွန်ုပ်၏၊ ဇိဝိတံ၊ အသက်ကို၊
ဝဇ္ဇံ၊ အပြစ်ကို၊ မာအဟု၊ မဖြစ်ပါစေနှင့်၊ ဣတိ၊ ဤသို့၊ ဒေါဝါရိကော၊ တံခါး
ရှူးသည်၊ အဗြိဝိ၊ ဆို၏၊ သမ္ပဒေါဝါရိက၊ အချင်းတံခါးရှူး၊ အဟံ၊
ငါသည်၊ တေးသင်အား၊ အညံ့တရားမှတစ်ပါးသော၊ ဝရံ၊ ဆုကို၊ ဒမ္မိ၊ ပေး၏၊
တထာဂတော၊ ငါ့ သားတရားကို၊ အသေစိတော၊ မတောင်းသင့်ချေ၊ မဏိ
ဇောတိရသော၊ ဇောတိရသမာနာမြကို၊ ကဿမိ၊ တရံတယောဂ်သော
သူအား၊ အဒေယျောယထာ၊ မပေးကောင်းသကဲ့သို့၊ ဗုဒ္ဓေါ၊ ငါ့ သားတရား
ကို၊ အဒေယျော၊ မပေးကောင်း၊ ဣတိ၊ ဤသို့၊ ရာဇာ၊ မင်းသည်၊ အာဟ၊
ဆို၏၊ ဒေဝ၊ အရှင်မင်းကြီး၊ တေတယာ၊ သင်မင်းကြီးသည်၊ ဂဗ္ဘိတံ
နနု ကြီးဝါးကော်မူသည်မဟုတ်သော၊ ယာဝ၊ အကြင်မျှသောကံ၊ ဇိဝိတံ၊
အသက်သည်၊ အတ္ထိ၊ ရှိ၏၊ တာဝ၊ ထိုမျှသောကံ၊ တံဇိဝိတံ၊ ထိုအသက်ကို၊
ဒေမာနနု၊ ပေးတော်မူသော အရှင်မင်းကြီးသည်၊ တထာဂတံ၊ မြတ်စွာ
တရားကို၊ ဒါတံ၊ ပေးခြင်းငှါ၊ ယုတ္တံနနု၊ ပေးတော်မူသင့်သည်မဟုတ်သော၊
ဣတိ၊ ဤသို့၊ ဒေါဝါရိကော၊ တံခါးရှူးသည်၊ အဗြိဝိ၊ ဆို၏၊ သမ္ပဒေါဝါ
ရိက၊ အချင်းတံခါးရှူး၊ မဟာဝီရော၊ ငါ့ သားတရားကို၊ ထပနိယော၊ ချွင်းချွန်
၍ထားအပ်၏၊ ဇိနော၊ ငါ့ သားတရားကို၊ အဒေယျော၊ မပေးသင့်ကောင်း
ချေ၊ ဗုဒ္ဓေါ၊ ငါ့ သားတရားကို၊ မေ၊ ငါသည်၊ နပဗ္ဗိသုတော၊ ပေးအံ့ဟု ဝန်မခံ၊
ဧကံ ဝနံ၊ ထိုမနှိုင်းယှဉ်အပ်သောဥက္ကာကို၊ ဝရသု၊ ယူသော၊ ဣတိ၊ ဤသို့၊
ရာဇာ၊ မင်းကြီးသည်၊ အာဟ၊ ဆိုပြီ၊ ဒေဝ၊ အရှင်မင်းကြီး၊ မဟံ၊ အ
ကျွန်ုပ်ကို သည်၊ ဝိနိစ္ဆယံ၊ တရားရုံသို့၊ ပါဂုတာမ၊ သွားကြကုန်စို့၊ ဝိနိစ္ဆယေ၊
တရားသူကြီးတို့ကို၊ ပုစ္ဆိဿာမ၊ မေးကြကုန်စို့၊ ယထာသဗ္ဗံ၊ တည်တိုင်း
သောတရားကို၊ ကထိ ဝန္တိ၊ ဆုံးဖြတ်ကုန်လတ္တံ့၊ တထာ၊ ထိုအခြင်းအရာ
ဖြင့်၊ တံ၊ ထိုပေးရာမရောက်သောအကြောင်းကို၊ မဗ္ဗိပုစ္ဆာမ၊ မေးကြကုန်
စို့၊ ဣတိ၊ ဤသို့၊ ဝတ္တာ၊ ဆို၍၊ ရုညော၊ မင်းကြီး၏၊ ဟတ္ထေ၊ ထက်၌၊ ဂ
ဟေတ္တာန၊ ကိုင်၍၊ ဝိနိစ္ဆယံ၊ တရားရုံးသို့၊ အဂမာထိံ၊ သွားပြီ၊ အက္ခဒသာနံ၊
တရားသူကြီးတို့၏၊ ပုရတော၊ ရှေး၌၊ ဣဒံ ဝနံ၊ ဤစကားကို၊ အဗြိဝိ၊ ဆိုပြီ၊
အက္ခဒသာ၊ တရားသူကြီးတို့သည်၊ မေ၊ ငါ၏၊ ဝစနံ၊ စကားကို၊ သုတန္တံ၊

နာကြကုန်သောမေ၊ ငါ့အား၊ ရာဇာမင်းသည်၊ ဝရံ၊ ဆုကို၊ အဒါထိ၊ ပေး၏။
 ကိဒိသံ၊ အဘယ်သို့သောဆုကို၊ အဒါထိ၊ ပေးသနည်း၊ ကိဗ္ဗိ၊ တရံ၊ တရုကို၊
 နဋ္ဌပယိတွာန၊ မထားမူ၍၊ ဝိဇိတတ္ထိ၊ နိုင်ငံကိုသော်လည်း၊ ပဝါရယိ၊ ဖိတ်ပြု
 ဤဒိသံ၊ ဤသို့သောဆုကို၊ အဒါထိ၊ ပေး၏။ တဿမေ၊ ထိုငါ့အား၊ ဝရနိန္ဒ
 သာ၊ ဆုပေးသောအတံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌံ၊ ထုရားမြတ်ကို၊ ဝရံ၊ ယူပြီးမေ၊
 ငါ့အား၊ ဘဝဝါ၊ ထုန်းဘော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓေါ၊
 မြတ်စွာထုရားကို၊ သုဒိန္ဒော၊ ကောင်းစွာပေးအပ်သည်။ ဟောသိ၊ ဖြစ်သ
 ထော၊ မမ၊ ငါ၏သံသယံ၊ ယုံမှားခြင်းသည်၊ ဟောသိ၊ ဖြစ်၏။ ဣတိ၊ ဤသို့၊
 ဒေါဝါရိကော၊ တံခါးရှူးသည်၊ အဗြိ၊ တင်ပျောက်၏။ သဗ္ဗဒေါဝါရိက၊
 အချင်းတံခါးရှူး၊ တဝ၊ သင်၏၊ ဝစနံ၊ စကားကို၊ သုဿာမ၊ ကြားရကုန်ပြီ၊
 ဘူပိပါထဿ၊ မြေကိုစောင့်သော၊ ရာဇိန္ဒော၊ မင်း၏၊ ဝစနံ၊ စကားကို၊ သုဿာ
 မ၊ ငါတို့နာလိုကုန်သေး၏၊ ဥဘိန္ဒံ၊ နှစ်ယောက်သောသူတို့၏၊ ဝစနံ၊ စကားအ
 ခံဆိုနှစ်ခြောက်၊ တတ္ထ၊ ထိုစကားနှစ်ခြား၍၊ သံသယံ၊ သံသယကို၊ ဘိန္ဒိဿာမ၊
 ငါတို့ဆုံးဖြတ်ကုန်အံ့။ ဣတိ၊ ဤသို့၊ ဝတွာ၊ ခဝိ၍၊ ဒေဝ၊ အရှင်မင်းကြီး၊
 တဿ၊ အရှင်မင်းကြီးသည်၊ ဣမဿ၊ ဤသူအား၊ သဗ္ဗဂါဟိတံ၊ အကြွင်း
 မဲ့ယူအပ်သော၊ သဗ္ဗံ၊ အလုံးစုံကို၊ ဗိန္ဒံ၊ ပေးတော်မူသထော၊ ကိဗ္ဗိ၊ တရံ၊ တ
 ရုကို၊ နဋ္ဌပယိတွာန၊ မထားမူ၍၊ ဝိဇိတတ္ထိ၊ တိုင်းပြည်ကိုသော်လည်း၊ ပဝါရ
 ယိ၊ ဖိတ်ဘော်မူသထော၊ ဣတိ၊ ဤသို့၊ ဝုတ္တိံ၊ သု၊ ဝေးကြကုန်၏။ အက္ခ
 သာ၊ တရားသူကြီးတို့၊ ကိတ္တပတ္တောဝ၊ ပြုပြင်ခြင်းသို့ရောက်သည်သာ
 ယျင်းဟုတွာန၊ ဖြစ်၍၊ ယာဝဇိဝံ၊ အသက်သေပြီးဆုံးလုတနမ်း၊ အနုတ္တရံ၊
 ဤဆင်းရဲထက်အကယ်အမြတ်မရှိသော၊ သုဒုက္ခိတံ၊ အလွန်ဆင်းရဲစွာ
 သော၊ ဣဝံ၊ ဤအမှုကို၊ ဥတွာ၊ သိ၍၊ သဗ္ဗဂါဟိတံ၊ အကြွင်းမဲ့ယူအပ်သောဆု
 ကို၊ အဒါထိ၊ ပေးမိချေပြီ၊ ဣတိ၊ ဤသို့၊ ရာဇာမင်းကြီးသည်၊ အာဟာ၊ မိန့်
 ဘော်မူ၏။ ဒေဝ၊ အရှင်မင်းကြီးတုဝံ၊ အရှင်မင်းကြီးသည်၊ ပရာဇံ
 သော၊ ရှုံးချေပြီ၊ အဿ၊ ထိုအမှုအား၊ တထာဝဘော၊ မြတ်စွာထုရားကို၊ ဒေ
 ယျော၊ ပေးရချေပြီ၊ ဥဘိန္ဒံ၊ နှစ်ယောက်သောသူတို့၏၊ သံသယော၊ သံသယ
 ကို၊ ဘိန္ဒော၊ ငါတို့ဆုံးဖြတ်အပ်ပြီး၊ တထာသတ္တု၊ တည်ရာတရားရှိတိုင်း၊ တိဋ္ဌ
 ထ၊ တည်ကြစေ၊ ဣတိ၊ ဤသို့၊ ဝိနိန္ဒိံ၊ သု၊ ဆုံးဖြတ်ကြကုန်၏။ ရာဇာ
 မင်းကြီးသည်၊ တတ္ထော၊ ထိုတရားရုံး၌သာယျင်း၊ ဥတွာန၊ ပေ၍၊ အက္ခ
 ဒဿ၊ တရားသူကြီးတို့ကို၊ ဝေဝံစနံ၊ ဤစကားကို၊ အဗြိ၊ မိန့်တော်မူ၏။
 သဗ္ဗာ၊ အချင်းတို့၊ မတ္တု၊ ငါ့အားလည်း၊ ဒေယျာထ၊ ပေးပါဦး၊ ဝုန၊ တဖန်၊

အဟံ၊ ငါသည်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ လဘာမိ၊ ရလိပါ၏၊ ဣတိ၊
 ဤသို့၊ ရာဇာ၊ မင်းကြီးသည်၊ အာဟာ၊ မိန့်တော်မူ၏၊ သဗ္ဗဒေါဝါရိကာ၊
 အချင်းတံခါးမှူး၊ သင်္ကပ္ပံ၊ အလိုကို၊ တဝ၊ သင်၏၊ ပုဇေတွာ၊ ပြည့်စေ
 ချ်၊ ဟထာဂတံ၊ မြတ်စွာ ဘုရားကို၊ ဘောဇယိတွာ၊ ဆွမ်းကျွေး၍၊ ဝုန၊
 တတနံ၊ ယသသိနော၊ များသော အခြံအရံရှိသော၊ အာနန္ဒသ၊ အာနန္ဒာ
 မင်းကြီးအား၊ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ဒေယျာထ၊ ပေးသိဦး၊ ဣတိ၊
 ဤသို့၊ ဝိနိစ္ဆိံသု၊ ဆုံးဖြတ်ကြကုန်၏၊ အက္ခဒေသ၊ တရားသူကြီးတို့ကို
 လည်းကောင်း၊ အာနန္ဒဉ္စာပိခတ္တိယံ၊ အာနန္ဒာမင်းကြီးကို လည်းကောင်း၊
 အဘိဝါဒေတွာ၊ ရှိခိုး၍၊ တုဋ္ဌော၊ ရှစ်သက်သည်၊ ပမုဒိတော၊ ငမ်းမြောက်
 သည်၊ ဟုတွာ၊ ဖြစ်၍၊ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ဥပသကံမိ၊ ကပ်ပြီ၊
 ဩစာတိတ္ထံ၊ ဩစာမှကူးမြောက်တော်မူပြီးသော၊ အနာသဝံ၊ အာသဝေါ
 မရှိသော၊ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့၊ ဥပသကံမိ၊ ကပ်၍၊ သိရသ၊ ဦးဖြင့်၊
 အဘိဝါဒေတွာ၊ ရှိခိုး၍၊ ဣဒံစနံ၊ ဤစကားကို၊ အဗြေပိ၊ လျှောက်၏၊
 စက္ခုမ၊ စက္ခုငါးပါးရှိတော်မူသော မြတ်စွာဘုရား၊ ဝထိသတသဟသေ
 ဟိ၊ ရာက္ခန္ဓာ တာထိန်းဘို့နှင့်တကွ၊ အဓိဝါသေဟိ၊ သည်းခံတော် မူသော၊
 မမ၊ အကျွန်ုပ်၏၊ စိတ္တံ၊ စိတ်ကို၊ ဟာသယန္ဓော၊ ရွှင်စေလျက်၊ မေ၊ အ
 ကျွန်ုပ်၏၊ နိဝေသနံ၊ အိပ်သို့၊ ဥပေဟိ၊ ကပ်တော်မူသော၊ စက္ခုမ၊
 စက္ခု ငါးပါးရှိတော် မူသော၊ အာဟုတိနံ၊ အဝေးမှ ဆောင် အပ်သော
 အပူဇော်ကို၊ ပရိဂ္ဂဟော၊ ခံတော်မူထိုက်သော၊ ပရုရတ္တရော လောက
 ဝိဒ္ဓု၊ ပရုရတ္တရ မြတ်စွာဘုရားသည်၊ မမ၊ ငါ၏၊ သင်္ကပ္ပံ၊ အကြံကို၊ အညာ
 ယာ၊ သိ၍၊ အဓိဝါသေထိ၊ သည်းခံတော်မူ၏၊ သတ္ထုနော၊ မြတ်စွာဘုရား
 ၏၊ အဓိဝါသနံ၊ သည်းခံတော်မူခြင်းကို၊ အညာယာ၊ သိ၍၊ သတ္ထုနော၊ မြတ်
 စွာဘုရားအား၊ အဘိဝါဒိယ၊ ရှိခိုး၍၊ ဟဋ္ဌော၊ ရွှင်သည်ဖြစ်၍၊ ဥဒ္ဓုပိတ္တော၊
 တက်ကြွသောစိတ်ရှိသည်ဖြစ်၍၊ နိဝေသနံ၊ နေရာအိပ်သို့၊ အဟံ၊ ငါသည်၊
 ဥပါဂမိံ၊ ကပ်ပြီ၊ ဝိတ္တာမေတ္တံ၊ အဆွေခင်ပွန်းတို့ကို၊ သမာနေတွာ၊
 တပေါင်းကည်းဆောင်၍၊ ဣဒံစနံ၊ ဤစကားကို၊ အဗြေပိ၊ ဆိုပြီ၊ မဏိဇော
 တိရသော၊ ဇောတိရသမနောမြန်ကို၊ သုရုလ္လဘောယထာ၊ လွန်စွာရခဲသကဲ့
 သို့၊ သုရုလ္လဘော၊ လွန်စွာရခဲသောဘုရားကို၊ မယာ၊ ငါသည်၊ လဒ္ဓေါ၊ ရအပ်
 ပြီ၊ ဝိနော၊ မြတ်စွာဘုရားသည်၊ အပ္ပမေယျော၊ မနှိုင်းယှဉ်နိုင်၊ ဥနပမော၊
 ဥပမာမရှိ၊ အတုသော၊ အတုမရှိ၊ အာသမော၊ အတူမရှိ၊ ဝိရော၊ မြဲမြံနိုင်ခံ၊
 တည်တန့်တော်မူ၏၊ အပ္ပရိပုဂ္ဂလော၊ တူဘက်ပုဂ္ဂိုလ်မရှိ၊ ဟထာ၊ ထိုမှ

တပါး၊ အသမာသမောစေဝံ၊ တုဘက်မရှိသောရှေးဘုရားတို့နှင့်သားတူတော်
မူ၏။ အနုတိယော၊ နှစ်ယောက်မြောက်သောသူမရှိ၊ နရာသဘော၊ လူတို့
ထက်မြတ်တော်မူ၏။ တံ၊ ထိုဘုရားကဲ့၊ ကေန၊ အဘယ်ဝတ္ထုဖြင့်၊ ပုဇိဝံ၊ ဝ
မိ၊ ပူဇော်ရပါအံ့နည်း၊ မဟာ၊ ဝါသည်၊ ဗုဒ္ဓါနုန္တဝိကံ၊ ဘုရားအားထောက်
ပတ်သော၊ အဓိကာရမ္ပိ၊ လွန်စွာပြုနိုင်သောကောင်းစွာကံထည်း၊ ဒုတ္တရံ၊
ပြုနိုင်ခဲ့၏။ နာနာပုဗ္ဗေ၊ အထူးထူးသောပန်းတို့ကို၊ သမာနေတွာ၊ တပေါင်း
တည်းဆောင်၍၊ ဝုပ္ပမဏ္ဍာပံ၊ ပန်းမဏ္ဍာပ်ကို၊ ကရောမ၊ ပြုကုန်အံ့၊ တေံ၊
ထိုမဏ္ဍာပ်သည်၊ ဗုဒ္ဓါနုန္တဝိကံ၊ ဘုရားအား ထောက်ပတ်၏။ သဗ္ဗမူဇာ၊
အထုံးကိုပူဇော်ခြင်းသည်၊ ဘဝိသဟာယံ၊ ဖြစ်သောကြောင့်၊ ဥပ္ပထံ၊ ဥပ္ပထ
ကြာကိုထည်းကောင်း၊ ပဒုဓံဝါပိ၊ ပဒုမာကြာကိုထည်းကောင်း၊ သေဝိကံ၊
ရုက္ခေးပန်းကိုထည်းကောင်း၊ အဓိရတ္တကံ၊ စင်ကြီးပန်းကို ထည်းကောင်း၊
စန္ဒနံ၊ စန္ဒကူးကိုထည်းကောင်း၊ နာဂဝုပ္ပဋ္ဌကံ၊ ကော်ပန်းကိုထည်းကောင်း၊
သမာနေတွာန၊ တပေါင်းတည်းရ၍၊ မဏ္ဍာပံ၊ မဏ္ဍာပ်ကို၊ အဟံ၊ ဝါသည်၊
ကာရယံ၊ ပြုစေပြီ။ သတာသနသဟသသာနံ၊ နေရာ တထိန်းတို့ကို၊
ဆတ္တန္တယာယ၊ ထီးရိပ်၌၊ ပညာပိံ၊ ခင်းထားပြီ၊ မတ္တံ၊ ဝါ၏။ ပန္နိဓံ၊
အယုတ်ဆုံးဖြစ်သော၊ အာသနံ၊ နေရာသည်၊ အဓိကသတံ၊ တရုထက်အ
လွန်၊ အတ္တဝိ၊ ထိုက်၏။ သတာသနသဟသသာနိ၊ နေရာတထိန်းတို့ကို၊
ဆတ္တန္တယာယ၊ ထီးရိပ်၌၊ ပညာပံ၊ ပညာပန္နော၊ ခင်းထားသည်ရှိသော်၊
အန္တပါနံ၊ စားသောက်ကောင်းတွယ်ကို၊ ပဋိယာဒေတွာ၊ စီရင်၍၊ ကာလံ၊
ဆွမ်းစားချိန်ကာလကို၊ အဟံ၊ ဝါသည်၊ အာရောစယံ၊ ကြားထောက်ပြီ။
ကာယမ္ပိ၊ ဆွမ်းစားချိန်ကို၊ အာရောစိတမ္ပိ၊ ကြားထောက်အပ်သည်ရှိသော်၊
ပဒုရတ္တရော၊ ပဒုရတ္တရအမည်တော်ရှိသော၊ မဟာမုနိ၊ မြတ်စွာဘုရား
သည်၊ ဝသီသဟာသဟသေဟံ၊ မဟန္တာတထိန်းတို့နှင့်တကွ၊ မေ၊ ဝါ၏။
နိဝေသနံ၊ နေရာအိမ်သို့၊ ဥပေမိ၊ ကပ်တော်မူ၏။ ဥပချိ၊ အထက်၌၊ ဆတ္တံ၊
ထီးကို၊ ဝာနေန္တံ၊ ဆောင်ရွက်၊ သုဗုဒ္ဓိပုပ္ပမဏ္ဍာပေ၊ ကောင်းစွာပွင့်သော
ပန်းမဏ္ဍာပ်၌၊ ဝသီသဟာသဟသေဟံ၊ မဟန္တာတထိန်းတို့နှင့်တကွ၊ ဝုရိ
သုတ္တမော၊ မြတ်စွာဘုရားသည်၊ နံဘိမိ၊ ထိုင်တော်မူ၏။ စက္ခုမာ၊ မြတ်
စွာဘုရား၊ ကပ္ပိယံ၊ အပ်သည်ထည်းဖြစ်သော၊ အနဝဇ္ဇဉ္စ၊ အပြစ်မရှိသည်
ထည်းဖြစ်သော၊ ဆတ္တသဟာသဟသသာနိ၊ တထိန်းသောထီးတို့ကိုထည်း
ကောင်း၊ သတာသဟသမာသနံ၊ တထိန်းသောနေရာကို ထည်းကောင်း၊
ပဋိဂ္ဂဏ္ဍာဟံ၊ ခံတော်မူလော၊ သောကဗိဇ္ဇ၊ ထောကသုံးပါးကိုထိတော်

မူသော၊ အာဟုတီနံ၊ အဝေးမှဆောင်အပ်သော အပူဇော်ကို၊ ပရိဝ္ဗဟော၊
 ခံတော်မူဆိုက်သော၊ ပရုရုတ္တရော၊ ပရုရုတ္တရအမည်တော်ရှိသော၊ သော
 မဟာရုနိ၊ ထိုမြတ်စွာဘုရားသည်၊ မဓံ၊ ငါ့ကို၊ တာဇေတုကာမော၊ မြီး
 မြောက်လိုသည်ဖြစ်၍၊ သဗ္ဗဒိန္နိ၊ သံတော်မူ၏။ ၊ ကေမေက...၊ တပါး
 တပါးသော၊ တိက္ခန္ဓော၊ ခုဟုန်းအား၊ ပစ္စေကပတ္တံ၊ သပိတ်တလုံးစီ၊ အဟံ၊
 ငါသည်၊ အဒါထိ၊ လျှင်၊ သုတ္တကံပတ္တံ၊ ပကတိသောမြေသပိတ်ကို၊ ဇဟိံ သု၊
 စွန့် ထုန့်၏။ လောဟာပတ္တံ၊ သံသပိတ်ကို၊ အဝေရပတံ၊ ဆောင်ကုန်၏။ ၊
 သတ္တရတ္တိဒီဝံ၊ ခုနစ်ညဉ့် ခုနစ်နေ့ပတ်လုံး၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊
 ဝုပ္ပမဏ္ဍပေ၊ ပန်းမဏ္ဍပ်၌၊ နိထိန္ဒော၊ နေတော်မူချက်၊ ဗဟုသတ္တံ၊ များစွာ
 သောသတ္တဝါတို့ကို၊ ဗောဓယန္တော၊ သစ္စာလေးပါးတရားကို ထိစေထွက်၊
 ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္တယိ၊ ဟောတော်မူ၏။ ၊ ဟေဋ္ဌ
 တောဝုပ္ပမဏ္ဍပေ၊ ပန်းမဏ္ဍပ်အောက်၌၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်
 ကို၊ ပာတ္တေန္တော၊ ဟောတော် မူသည်ရှိသော်၊ ဝုလ္လာသီတိသဟဿာနိ၊
 ရှစ်သောင်းလေးထောင်သော သတ္တဝါတို့သည်၊ ဓမ္မာတိ သမယော၊ သစ္စာ
 လေးပါးတရားကို ထိခြင်းသည်၊ အဟု၊ ဖြစ်၏။ ၊ သတ္တမေဒီဝသော၊ ခုနစ်
 ရက်မြောက်သောနေ့သည်၊ ပတ္တေရောကံသည်ရှိသော်၊ ပရုရုတ္တရောမဟာ
 ရုနိ၊ ပရုရုတ္တရမြတ်စွာဘုရားသည်၊ ခတ္တန္တောယာယံ၊ ထီးရိပ်၌၊ အာထိန္ဒော၊
 နေတော်မူထွက်၊ ဣမာဂါထာ၊ ဤဂါထာတို့ကို၊ အဘာသထ၊ ဟောတော်
 မူ၏။ ၊ ယောမာထဝေါ၊ အကြင်လူလင်သည်၊ အန္ဓနကံ၊ မယုတ်တိုးပွား
 ပြည့်စုံငြားသော၊ ဒါနဝရံ၊ ဒါနမြတ်ကို၊ မေ၊ ငါ့အား၊ ပါဒါထိ၊ ပေးလှူ၏။
 တံ၊ ထိုသူကို၊ အာဟံ၊ ငါထုရားသည်၊ ကိတ္တယိဿာမိ၊ ဟောကြားပေအံ့၊
 ဘာသတော၊ ဟောကြားတော်မူသော၊ မမ၊ ငါ၏။ ဝစနံ၊ စကားတော်ကို၊
 သုဏ္ဍာထ၊ နာကြကုန်လော့၊ ဣ၊ စတုရဂီနိ၊ အင်္ဂါလေးပါးရှိသော၊ ဟတ္ထိ
 အဿ၊ ရထပတ္တိသေနာစ၊ ဆင်မြင်းထေား ခြေသည်တို့ သည်လည်း။
 ဣမံ၊ ဤ သူကို၊ နိစ္စံ၊ အခါခပ်သိမ်း၊ ပရိဝါရိဿန္တိ၊ ခြံရံကုန်ထွက်၊ ဣဒံ၊
 ဤအကျိုးသည်၊ သဗ္ဗဒါနဿ၊ အလုံးစုံသောအလှူ၏၊ ပလံ၊ အကျိုးတည်း။ ၊
 ဟတ္ထိဿာနံ၊ ဆင်ယာဉ်သည်လည်းကောင်း၊ အဿယာနံ၊ မြင်းယာဉ်
 သည်လည်းကောင်း၊ သိဝိကံ ထမ်းမင်သည်လည်းကောင်း၊ သန္ဓမာနိကံ၊
 သံသျှည်းသည်လည်းကောင်း၊ ဣမံ၊ ဤသူကို၊ နိစ္စံ၊ အခါခပ်သိမ်း၊ ပရိဝါ
 ရိဿန္တိ၊ ခြံရံကုန်ထွက်၊ ဣဒံ၊ ဤအကျိုးသည်၊ သဗ္ဗဒါနဿ၊ အလုံးစုံ
 သောအလှူ၏၊ ပလံ၊ အကျိုးတည်း။ ၊ သဗ္ဗာလကံ၊ ရ တုထိတာ၊ အလုံး

ရံသော တန်ဆာ တို့ဖြင့် တန်ဆာ ဆင်အပ် ကုန်သော၊ သမ္ဗု နေထာ
ဟာသာနိ၊ ခြောက်သောင်းသော ရထားတို့သည်၊ ဣမံ၊ ဤသူကို၊ နိစ္စံ၊
အခါ ခပ်သိမ်း၊ ပရိဝါရေဿန္တိ၊ ခြံရံကုန်ထတ္တံ၊ ဣဒံပထံ၊ ဤအကျိုး
သည်၊ သဗ္ဗဒါနဿ၊ အလုံးစုံ သောအလှူ၏၊ ပထံ၊ အကျိုးတည်း၊ သမ္ဗု
တုရိယသဟာသာနိ၊ တုရိယာ ခြောက်သောင်းတို့သည် လည်းကောင်း၊
သမထကံဘာ၊ ကောင်းစွာ တန်ဆာဆင် အပ်ကုန်သော၊ ဘေရိယောစ၊
စည်ကြီးတို့သည် လည်းကောင်း၊ ဣမံ၊ ဤသူကို၊ နိစ္စံ၊ အခါ ခပ်သိမ်း၊
ဥပဋ္ဌိဿန္တိ၊ ဆီးကပ်တီးမှုတ် ထုပ်ကျွေးစားကုန်ထတ္တံ၊ ဣဒံပထံ၊ ဤ
အကျိုးသည်၊ သဗ္ဗဒါနဿ၊ ခပ်သိမ်းသောအလှူ၏၊ ပထံ၊ အကျိုးတည်း၊
သောဠသိတ္ထိ သဟာသာနိ၊ တသောင်းခြောက် ထောင်သောမောင်းဟု
ဆိုအပ်ကုန်သော၊ သမထကံဘာ၊ ကောင်းစွာတန်ဆာဆင်အပ်ကုန်သော၊ ဝိ
ဝိက္ကဝတ္ထာဘရဏာ၊ ဆန်းကြယ်သော အဝတ်ဆန်းကြယ်သောတန်ဆာရှိ
ကုန်သော၊ အာရတ္တမနိကုဗ္ဘလော၊ ပုလဲသွပ်ပတ္တမြားနားရောင်းဝတ်ကုန်
သော၊ အာဠာရပဗ္ဗာ၊ ကျွယ်သောမျက်မှောင်ရှိကုန်သော၊ ဟသုဏာ၊ ပြုံး
ရယ်ပြီခါဆိုတတ်စွာကုန်သော၊ သုသညာ၊ ကောင်းသောအမှတ်ရှိကုန်
သော၊ တနုမဇ္ဈိမာ၊ စဉ်းသောခါးရှိကုန်သော၊ နာရိယော၊ မိန်းမတို့သည်၊ ဣ
မံ၊ ဤသူကို၊ နိစ္စံ၊ အခါခပ်သိမ်း၊ ပရိဝါရေဿန္တိ၊ ခြံရံကုန်ထတ္တံ၊ ဣဒံပထံ၊
ဤအကျိုးသည်၊ သဗ္ဗဒါနဿ၊ အလုံးစုံ သောအလှူ၏၊ ပထံ၊ အကျိုး
တည်း၊ တိ သကပ္ပသဟာသာနိ၊ ကမ္ဘာသုံးသောင်းတို့ပတ်လုံး၊ ဒေဝလော
ကေ၊ နတ်ပြည်၌၊ ရမိဿတိ၊ မွေထျော်ထတ္တံ၊ သဟာသာက္ခတ္တံ၊ အကြိမ်ထ
ထောင်တိုင်တိုင်၊ ဒေဝဝိနန္ဒာ၊ နတ်ပြည်နှစ်ခုကိုအစိုးရသောဝိ ကြားမင်း
သည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ ကရိဿတိ၊ ပြုထတ္တံ၊
သဟာသာက္ခတ္တံ၊ အကြိမ်ထထောင်တိုင်တိုင်၊ ရာဇာစက္ကဝတ္ထိ၊ စကြာမင်း
သည်၊ ဘဝိဿတိ၊ ဖြစ်ထတ္တံ၊ ဝိပုလံ၊ ပျုံးပြာသော၊ ပဒေသ ဓန္ဓေ၊ ပဒေသ ရေ၏
မင်း၏အဖြစ်သည်၊ ဝဏနတော၊ အရေအထွက်အားဖြင့်၊ အသ နိယံ၊ မရေ
တွက်နိုင်၊ ဒေဝလောကေ၊ နတ်ပြည်၌၊ ဝသန္တဿ၊ နေသော၊ ပုညကမ္မ
သမင်္ဂါနာ၊ ကောင်းမှုကံနှင့်ပြည့်စုံသောသူအား၊ ဒေဝလောကပရိယန္တံ၊
နတ်ပြည်ဆုံသည်တိုင်အောင်၊ ရတနာထတ္တံ၊ ရတနာထီးကို၊ ဝါရိဿတိ၊
ဆောင်ထတ္တံ၊ ယဒါ၊ အကြင်အခါ၌၊ အယံ၊ ဤသူသည်၊ ဒုဿ ပုပ္ဖဇာ
ပန်းလည်းဖြစ်ပုဆိုးလည်းဖြစ်သော၊ ဆဒနံ၊ အရိုးကို၊ ဣန္ဒြိယတိ၊ အလိုရှိအံ့၊
ဣမဿ၊ ဤသူ၏၊ ဝိတ္တံ၊ စိတ်ကို၊ အညာယ၊ သိ၍၊ နိဗန္ဓံ၊ အမြဲ၊ ဆာပယိဿ

တိ၊ ဖျားထွင်းထွက်၊ ၊ နေဝေသာကာ၊ နက်ပြည်မှ၊ စပိတွာန၊ ရုတေ၍၊ သုတ္တ
မူလေန၊ ဖြူစင်သော ကုသိုလ် အကြောင်းရင်းသည်၊ စောဒိတော၊ တိုက်
တွန်းအပ်သည်ဖြစ်၍၊ ဗုဒ္ဓကမ္မေန၊ ကောင်းမှုကံနှင့်၊ သံယုတ္တော၊ ယှဉ်သည်
ဖြစ်၍၊ ဗြဟ္မာဗန္ဓု၊ ဗြဟ္မာဗန္ဓုသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ၊ ကပ္ပသတ
သဟာသာမိ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ဩက္ကာကဟုသမ္ဘဝေါ၊ ဩက္ကာကအ
မျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်
တော်ရှိသော၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊ ယောကော၊ ယောက၌၊ ဘဝိဿ
တိ၊ ဖြစ်လတ္တံ့၊ ။ သက္ခပုဂံဝေါ၊ သာကီဝင်မင်းတို့၏ရှေ့သွားဖြစ်တော်
မူသော၊ ဂေါတမော၊ ဂေါတမမြတ်စွာဘုရားသည်၊ ဇေတံသဗ္ဗံ၊ ထိုအထံ ရံ
ကို၊ အညာယ၊ သိတော်မူ၍၊ ဘိက္ခုသံဃော၊ ရဟန်းသံဃာ၌၊ နိဝရိဒိတွာ၊
ထိုင်တော်မူ၍၊ ဧတဒဂ္ဂေ၊ ဧတဒဒ်အရာ၌၊ ဋ္ဌပေဿတိ၊ ထားတော်မူလတ္တံ့၊ ။

ပိထိန္ဒဝတ္ထုနာမေန၊ ပိထိန္ဒဝတ္ထုဟူသော အမည်ဖြင့်၊ သတ္ထု သာဝကော၊ တုရား
တပည့်သည်၊ ဟောဿတိ၊ ဖြစ်လတ္တံ့၊ ၊ ဒေဝါနံ၊ နတ်တို့သည်လည်း
ကောင်း၊ အသုရာနဉ္စ၊ အသုရာတို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗာနဉ္စ၊ ဂန္ဓဗ္ဗတို့
သည်လည်းကောင်း၊ သတ္တတော၊ ကောင်းစွာပြုအပ်၏၊ ၊ ထိက္ခုနံ၊ ရဟန်း
ယောကျ်ားတို့သည်လည်းကောင်း၊ ဘိက္ခုနီနဉ္စ၊ ရဟန်းမိန်းမတို့သည်
လည်းကောင်း၊ ဂဘီနီနဉ္စ၊ လူမိန်းမတို့သည်လည်းကောင်း၊ တယေဝ၊ ထိုအ
တူသာလျှင်သော၊ ထိုသူကိုပိယော၊ ချစ်အပ် သည်၊ ဟုတွာ၊ ဖြစ်၍၊ အနာသ
ဝေါ၊ အနာသဝေါမရှိတဲ့၊ ဝိဟရိဿတိ၊ နေလတ္တံ့၊ ၊ သတသဟာသော၊
ကမ္ဘာတစ်ဝန်းထက်၌၊ ကတံ၊ ပြုအပ်သော၊ ကမ္မံ၊ ကံသည်၊ ဣမ၊ ဤအဆုံးတဝ
၌၊ မေ၊ ငါ့အားပထံ၊ အကျိုးကို၊ ဒသေသိ၊ ပြု၏၊ သုရတ္တော၊ ကောင်းစွာ
လွတ်သော၊ သရဝေဂေါ၊ ငြားအဟုန်သည်၊ ဝေက္ခံ၊ ဖွတ်တိုင်ကို၊ ဝိဇ္ဈတိ၊ ဣဝ၊
ဖြစ်သကဲ့သို့၊ ကိယေသေ၊ ကိယေသာတို့ကို၊ ဈာဝယိဿတိ၊ ဖုတ်မျှက်
လတ္တံ့၊ ၊ အနုတ္တရေ၊ အထူးမရှိသော၊ ဗုဒ္ဓဗျေတ္တေ၊ ကောင်းမှုတည်းဟူ
သောခေတ်၌၊ မေ၊ ငါ၏၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ကမ္မံ ကံသည်၊ အ
ဟော၊ အံ့ဘွယ်ရှိစွာ၊ ယတ္ထ၊ အကြင်ကောင်းမှုခေတ်၌၊ ဘာရံ၊ ကုသိုလ်ကို၊ က
ရိတွာန၊ ပြု၍၊ အဝလံပဒံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်သည်၊ အ၊ ဖြစ်၏၊ ၊
သောဟိမာတာဝေါ၊ ထိုထုလင်သည်သာလျှင်၊ အနုနကံ၊ မယုတ်စွာသော၊
ဒါနဝရံ၊ ဒါနမြတ်ကို၊ အဒါယိ၊ လှူ၏၊ အာဒိပုဗ္ဗိမော၊ အလှူရှေးဦးအမျိုး
သည်၊ အာသိ၊ ဖြစ်၏၊ ဣဒံပထံ၊ ဤအကျိုးသည်၊ တဿဒါနာသ၊ ထိုအလှူ၏
ပထံ၊ အကျိုးတည်း၊ ၊ သုဂတေစ၊ မြတ်စွာဘုရားအား လည်းကောင်း၊

ဂဏဝရုတ္တမေ၊ အလွန်မြတ်သောဂိုဏ်းဖြစ်သော၊ သံဇော၊ သံဇာအားလည်းကောင်း၊ ဆတ္တေ၊ ထီးတို့ကို၊ ဒတ္တာ၊ လှူသောကြောင့်၊ မမ၊ ငါ၏၊ ကမ္မာနုန္တု၊ ဝိကော၊ ကံအားလျှောက်ပတ်ကုန်သော၊ အဋ္ဌာနိသံသေ၊ ရှစ်ခုသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ထိတံ၊ အအေးကို လည်းကောင်း၊ ဥဗ္ဗာ၊ အပူကိုလည်းကောင်း၊ နဇာနာမိ၊ မထိစဘူး၊ ရဇောဇလ္လံ၊ မြူအညစ်အကြေးသည်၊ နလိမ္ပတိ၊ မထိမ်းကျူး၊ အနုပဒ္ဒဇေါ၊ ဘေးရုံမရှိ၊ အနိတိစ၊ ဆင်းရဲလည်းမရှိ၊ သဒါ၊ အခါခပ်ထိမ်း၊ အပပိတော၊ ပူဇော်အပ်သည်၊ ဟောမိ၊ ဖြစ်၏။ သုရမန္တု၊ ဝိကော၊ ထိပ်ပွေ့နူးညံ့သောအရေရှိသည်၊ ဟောမိ၊ ဖြစ်၏။ မာနသံ၊ ပိတ်သည်၊ ဝိသံဒံ၊ သန့်ရှင်းသည်၊ ဟောမိ၊ ဖြစ်၏။ ဘဝေ၊ သံသရာဘဝ၌၊ သံသရတော၊ ကျင်လည်ရသော၊ မမ၊ ငါ့အား၊ သဗ္ဗာသကံ၊ ရယုတ္တာနိ၊ အလုံ့ရုံသော တန်ဆာတို့နှင့် ယှဉ်ကုန်သော၊ ဆတ္တသထသဟ၊ ဝာနိ၊ ထီးတံသိန်းတို့သည်၊ တသာကမ္မဿ၊ ထိုကံ၏၊ ဝါဟဿ၊ အစွမ်းကြောင့်၊ ဘဝန္တိ၊ ဖြစ်ကုန်၏။ ဣမံဇာတိ၊ ဤကိုယ်၏အဖြစ်ကို၊ ဋ္ဌပေတွာန၊ ထား၍၊ မေ၊ ငါ၏၊ မတ္တကေ၊ ထိပ်ထက်၌၊ ဓာရယန္တိ၊ ဆောင်ကုန်၏။ တသ္မာ၊ ထိုကြောင့်၊ ဣမာယဇာတိယာ၊ ဤကိုယ်၏အဖြစ်၌၊ မေ၊ ငါ့အား၊ ဆတ္တဓာရဏံ၊ ထီးဆောင်းခြင်းသည်၊ နန္တိ၊ မရှိ၊ မမ၊ ငါ၏။ သဗ္ဗံ၊ အလုံးရုံသော၊ ကတံ၊ ကမ္မံပြုအပ်သောကံသည်၊ ဝိရတ္တိဆတ္တပတ္တိယာ၊ အရဟတ္တဖိုလ်ထီးကိုရခြင်းငှါ၊ ဟောတိ၊ ဖြစ်၏။ သုဂတေ၊ မြတ်စွာဘုရားအားလည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံဇော၊ သံဇာအားလည်းကောင်း၊ နုဿာနိ၊ ပုဆိုးတို့ကို၊ ဒတ္တာနု၊ လှူသောကြောင့်၊ မမ၊ ငါ၏။ ကမ္မာနုန္တု၊ ဝိကော၊ ကံအားလျှောက်ပတ်ကုန်သော၊ အဋ္ဌာနိသံသေ၊ ရှစ်ပါးကုန်သောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ သုဝတ္ထုဝတ္ထော၊ ရွှေကဲ့သို့အဆင်းရှိသည်ဖြစ်၍၊ ဝိဇဇော၊ ကင်းသောမြူရှိ၏။ သပ္ပာသော၊ ပြို၊ ပြို ဖြက်အရောင်ထွက်၏။ ပတာပဝါ၊ ကြီးသောတန်ခိုးရှိ၏။ မေ၊ ငါ၏၊ ကတ္တံ၊ ကံသည်၊ ထိနိဋ္ဌံ၊ ဖြေပြစ်သည်၊ ဟောတိ၊ ဖြစ်၏။ ဘဝေ၊ သံသရာဘဝ၌၊ သံသရတော၊ ကျင်လည်ရသော၊ မမ၊ ငါ့အား၊ သေတာစ၊ ပြုသည်လည်းဖြစ်ကုန်သော၊ ပိတာစ၊ ရွှေသည်လည်းဖြစ်ကုန်သော၊ လောဟိတာစ၊ နိသည်လည်းဖြစ်ကုန်သော၊ နုဿသတသဟဿာနိ၊ ပုဆိုးတံသိန်းတို့သည်၊ မဗ္ဗံ၊ ငါ၏၊ မတ္တကေ၊ အထက်၌၊ ဓာရယန္တိ၊ ဆောင်ကုန်၏။ ဣမံဇာတိ၊ ဤအကျိုးသည်၊ နာသဒါနဿ၊ ပုဆိုးအလှူ၏၊ ဗသံ၊ အကျိုးတည်း။ ကောသေယျကမ္မဿာနိ၊ ပိုးချည်ပုဆိုးကမ္မဿာပုဆိုးတို့ကို၎င်း၊ ခေါမကပ္ပိသိကာနိစ၊ ခေါမပုဆိုးဝါချည်ပုဆိုးတို့ကိုလည်း

ကောင်း၊ သဗ္ဗတ္ထ၊ ခပ်သိမ်း၊ သောတာဝဂ္ဂ၊ တေသံ၊ ထိုပုဆိုးအရွှေတို့၏၊ နိဿန္န
 တော၊ အကျိုးဆက်ကြောင့်၊ အဟံ၊ ဝါသည်၊ ပရိသဘာဝိ၊ ရ၏၊ သုဂ
 တေ၊ မြတ်စွာဘုရားအားလည်းကောင်း၊ ဂဏဝရတ္တမေ၊ မြတ်သောဂိုဏ်း
 ဖြစ်သော၊ သံစော၊ သံစာအားလည်းကောင်း၊ ပတ္တေ၊ သပိတ်တို့ကို၊ ဒတွာန
 ဣရသောကြောင့်၊ မမ၊ ဝါ၏၊ ကမ္မာနုန္တဝိကေ၊ ကံအားလျောက်ပတ်ကုန်
 သော၊ ဒဿနိသံသေ၊ ဘယ်ပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ
 ၏၊ သုဝဏ္ဏထာယေ၊ နန္ဒွက်တို့ကိုလည်းကောင်း၊ မဏိတာယေ၊ ပတ္တမြား
 ခွက်တို့ကို လည်းကောင်း၊ ရေတေဝိစထာယကေ၊ ငွေခွက်တို့ကိုလည်း
 ကောင်း၊ လောဟိတကီမယေထာယေ၊ ပတ္တမြားပြောက်ခွက်တို့ကိုလည်း
 ကောင်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ ပရိတုဉ္ဇာမိ၊ သုံးသော်ရ၏၊ အနုဗဒ္ဓဝေါ
 ဘေးရန်မရှိ၊ အနိတိစ၊ ဆင်းရဲလည်းမရှိ၊ သဒါ၊ အခါခပ်သိမ်း၊ အပစိတော၊
 ပူဇော်အပ်သည်၊ ဘောမိ၊ ဖြစ်၏၊ အနုဿ၊ ထမင်းကို လည်းကောင်း၊ ပါန
 သာ၊ အဖျော်ကိုလည်းကောင်း၊ ဝတ္ထဿ၊ အဝတ်ကိုလည်းကောင်း၊ သယန
 သာစ၊ နေရာကိုလည်းကောင်း၊ သာဘံ၊ ရ၏မေ၊ ဝါ၏၊ ဘောဂါ၊ စည်းစိမ်တို့
 သည်၊ နဝိနဿန္တိ၊ မပျက်ကုန်၊ အဟံ၊ ဝါသည်၊ ဗြိတစိတ္တော၊ တည်တန့်သော
 စိတ်ရှိသည်၊ ဘဝါမိ၊ ဖြစ်ရ၏၊ သဒါ၊ အခါခပ်သိမ်း၊ ဓမ္မကာမော၊ တရား
 ကိုအလိုရှိသည်၊ ဘောမိ၊ ဖြစ်၏၊ အပ္ပတ္တိဓေသော၊ နည်းသောကိလေသာ
 ရှိ၏၊ အနာသဝေါ၊ အာသဝေါမရှိ၊ ဒေဝလောကေ၊ နတ်ပြည်လည်း
 ကောင်း၊ မနုဿေဝါ၊ လူပြည်လည်း၊ ဣမေဂုတာ၊ ဤအကျိုးတို့သည်၊
 အနုဗဒ္ဓာ၊ အစဉ်လိုက်ကုန်၏၊ ရုက္ခဿ၊ သစ်ပင်၏၊ ဆာယာ၊ အရိပ်သည်၊
 အနုဗဒ္ဓာယထာပိ၊ အစဉ်လိုက်သကဲ့သို့၊ အနုဗဒ္ဓာ၊ အစဉ်လိုက်ကုန်၏၊
 သဗ္ဗတ္ထ၊ ခပ်သိမ်း၊ သောတာဝဂ္ဂ၊ နုဟန္တိ၊ မစွန့်ကုန်၊ ဝိတ္တဗဒ္ဓနသဗ္ဗန္ဓာ၊
 ဆန်းကြယ်စွာ အခွေးတတ်အပ်ကုန်သော၊ သုကတာ၊ ကောင်းစွာပြုအပ်
 ကုန်သော၊ ဗဟူ၊ များစွာ ကုန်သော၊ ဝါထိယော၊ ဝဲခွပ်တို့ကို၊ ဗုဒ္ဓသေ
 ဋ္ဌဿစ၊ ဘုရားမြတ်အား လည်းကောင်း၊ တထေဝစ၊ ထိုမှ တပါးလည်း
 ဖြစ်သော၊ သံစာယစ၊ သံစာအား လည်းကောင်း၊ ဒတွာန၊ ပေးထူးရ
 သောကြောင့်၊ မမ၊ ဝါ၏၊ ကမ္မာနုန္တဝိကေ၊ ကံအားလျောက်ပတ်ကုန်သော၊
 အဋ္ဌာနိသံသေ၊ ရှစ်ပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏၊
 သူယော၊ ရဲရင့်သည်၊ ဝိသာရိစ၊ ရှုံးရှားခြင်းကင်းသည်၊ ဟောမိ၊ ဖြစ်၏၊ ဝေ
 သာရဇ္ဇေသု၊ ဝေသာရဇ္ဇညာဏ်တို့၌၊ ပါရမိ၊ အပြီးသို့ရောက်သည်၊ ဟောမိ၊
 ဖြစ်၏၊ ဝိစိ၊ တည်ကြည်ခြင်းသည်လည်းကောင်း၊ ဝိရိယဝါ၊ ထုံ့ထုံ့ရှိ

ခြင်းသည်သည်ကောင်း၊ သဒ္ဓါ၊ အခါခပ်သိမ်း၊ ဗုဒ္ဓဟိတမာ နသော၊ ခြီး
 မြောက်အပ်သောစိတ်ရှိသည်၊ ဟောမိ၊ ဖြစ်၏၊ သုခုမံ၊ သိမ်မွေ့သော၊ ကိလေ
 သန္တေဒနံ၊ ကိလေသာကိုကိုဖြတ်တတ်သော၊ ဥာဏံ၊ ဥာဏ်သည်သည်
 ကောင်း၊ အထုထံ၊ အထုမရှိသော၊ သုစိ၊ စင်ကြယ်ခြင်းသည် ထည်ကောင်း၊
 တဿ၊ ထိုဝဲခွပ်အလှူ၏၊ နိဿန္နတော၊ အကျိုးဆက်ကြောင့်၊ မမ၊ ငါအား၊
 သဗ္ဗတ္ထ၊ ခပ်သိမ်းသောဘဝ၌၊ ပနိသဘာမိ၊ ရ၏။ ၉။ အကတ္တသေ၊ မကြမ်း
 ကုန်သော၊ အဗရသေ၊ မရှေ့ရှင်းကုန်သော၊ သုဓောတေ၊ ကောင်းစွာသွေး
 အပ်ကုန် သော၊ ဗဟု၊ များစွာ ကုန်သော၊ သတ္တကေ၊ ထားရှိကိုလည်း
 ကောင်း၊ ပဿန္တိတ္ထော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ ဗုဒ္ဓေစ၊ တရား
 အားလည်းကောင်း၊ တထေဝစ၊ ထိုမှတပါးလည်းဖြစ်သော၊ သံစောစ၊ သံ
 စောအားလည်းကောင်း၊ ဒတွာန၊ ပေးလှူ၍၊ မမ၊ ငါ၏၊ ကမ္မာနုတ္တဝိကေ၊
 ကံအားလျှောက်ပတ်ကုန်သော၊ ပဉ္စာနိသံသေ၊ ငါးပါးသောအာနိသင်တို့ကို
 အနုဘောမိ၊ ခံစားရ၏၊ ကဿာဏမိတ္တံ၊ အဆွေခင်ပွန်း ကောင်းကိုလည်း
 ကောင်း၊ ဝိရိသံ၊ လုံ့လကိုလည်းကောင်း၊ ခန္တိစ၊ သည်းခံခြင်းသည်လည်း
 ကောင်း၊ မေတ္တာသတ္တကံ၊ မေတ္တာတည်းဟူသောထက်နက်ကို၊ တဏှာ
 သလ္လဿ၊ တဏှာတည်းဟူသော၊ ဖြားပြောင့်ကို၊ သိန္နတ္ထော၊ ဖြတ်သည်၏အ
 ဖြစ်ကြောင့်၊ အနုတ္တရံ၊ အထုမရှိသော၊ ပညာသတ္တံ၊ ပညာတည်းဟူသော
 ထက်နက်ကိုလည်းကောင်း၊ ဝဇီရေနသမံ၊ ဝဇီရ်နှင့်တူသော၊ ဥာဏံ၊
 ဥာဏ်သည်၊ တေသံ၊ ထိုထားအလှူတို့၏၊ နိဿန္နတော၊ အကျိုးဆက်ကြောင့်
 လတေ၊ ရ၏၊ သုဂတေ၊ မြတ်စွာဘုရားအားလည်းကောင်း၊ ဝဏဝရုတ္တမေ၊
 မြတ်သောကိုအားဖြစ်သော၊ သံစော၊ သံစောအားလည်းကောင်း၊ သူပိယော၊
 အပ်တို့ကို၊ ဒတွာ၊ လှူ၍၊ မမ၊ ငါအား၊ ကမ္မာနုတ္တဝိကေ၊ ကံအားလျှောက်ပတ်ကုန်
 သော၊ ပဉ္စာနိသံသေ၊ ငါးပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။
 နသံသဇော၊ "ယုံမှားခြင်းမရှိ၊ ကပ်ရွှေဒေါ၊ ယုံမှားခြင်းကို ဖြတ်နိုင်၏၊
 အဘိရူပေါစ၊ အလွန်လည်းအဆင်းထွ၏၊ နုဘဂဝါ၊ စည်းစိမ်ရှိ၏၊ ဘဝါ
 ဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌၊ သံသရုန္တော၊ ရသေ့လည်းရသည်ရှိသော်၊
 သဒ္ဓါ၊ အခါခပ်သိမ်း၊ တိက္ခပညော၊ ထက်သောပညာရှိသည်၊ ဟောမိ၊ ဖြစ်ရ
 ၏၊ ဝန္တိရံ၊ နက်နဲသော၊ နိဂုဏံ၊ သိမ်မွေ့သော၊ ဌာနံ၊ တည်ရာဖြစ်သော၊
 အတ္ထံ၊ အနက်ကို၊ ဥာဏေန၊ ဥာဏ်ဖြင့်၊ ပဿယိံ၊ မြင်၏၊ တမဏာတနံ၊
 မောဟကိုသတ်တတ်သော၊ ဝဇီရုဂ္ဂသမံ၊ ဝဇီရ်အဖြားနှင့်တူသော၊ ဥာဏံ၊
 ဥာဏ်သည်၊ မေ၊ ငါ့အား၊ ဟောမိ၊ ဖြစ်၏၊ သုဂတေ၊ မြတ်စွာဘုရား

အားထည်းကောင်း၊ ဂဏဝရတ္ထမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံဃော၊ သံဃာအားထည်းကောင်း၊ နဝတ္ထဒနေ၊ ထက်ထဲထွည်းထားတို့ကိုထည်းကောင်း၊ ဒတ္တာ၊ လှူ၍၊ မမ၊ ငါ၏၊ ကမ္မာနုတ္ထဝိကေ၊ ကံအားကျောက်ပတ်ကုန်သော၊ ပဉ္စာနံသံသေ၊ ငါးပါးသော အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏၊ ဒါသိဒါသဂဝသေစ၊ ကျွန်မိန်းမ ကျွန်ယောကျာ်း နွားမြင်း တို့ကိုထည်းကောင်း၊ ဘဇုကေစ၊ သူခစားတို့ကိုထည်းကောင်း၊ ဗပု၊ များစွာကုန်သော၊ အာဘရဏေစ၊ တန်ဆာတို့ကိုထည်းကောင်း၊ နာပိတေစ၊ ဆေးတ္တာသည်တို့ကိုထည်းကောင်း၊ ဘတ္တကေ၊ ထမင်းချက်တတ်ကုန်သော၊ သုဒေစ၊ စဖို သည်တို့ကိုထည်းကောင်း၊ အဟံ၊ ငါသည်၊ သဗ္ဗတ္ထေဝ၊ အလုံးစုံသော တပဋိသာလျှင်၊ သဘာမိ၊ ရ၏၊ သုဂတေ၊ မြတ်စွာထုရားအား၊ ဝိဂူပနေ၊ ဆေးလောင်သစ်တို့ကိုထည်းကောင်း၊ သောဘဏေ၊ တင့်တယ်ကုန်သော၊ တာထဝတ္ထေစ၊ ထန်းရွက်ထပ်ဝန်းတို့ကိုထည်းကောင်း၊ ဒတ္တာ၊ လှူ၍၊ မမ၊ ငါ၏၊ ကမ္မာနုတ္ထဝိကေ၊ ကံအားကျောက်ပတ်ကုန်သော၊ အဋ္ဌာနံသံသေ၊ ရှစ်ပါးသော အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏၊ သိတံ၊ အစားကိုထည်းကောင်း၊ ဥဏ္ဍံ၊ အပူကိုထည်းကောင်း၊ နဇာနာမိ၊ မထိစာဘူး၊ ပရိဇ္ဇာဟော၊ ပူအိုက်ခြင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ မမ၊ ငါ၏၊ ဝိတ္တသန္တာပနံ၊ ပိတ်၏ ပူနံခြင်းကို ဖြစ်စေတတ်သော၊ ဒရထံ၊ ပူနံခြင်းကို၊ နာဘိဇာနာမိ၊ မထိစာဘူး၊ ဣ၊ ခာဝဂ္ဂိ၊ ခာဝမီးသည်ထည်းကောင်း၊ ဒေါထမောဟဂ္ဂိ၊ ဒေါသမီးမောဟမီး သည်ထည်းကောင်း၊ ဒိဋ္ဌိဝိစ၊ ဒိဋ္ဌိသည်ထည်းကောင်း၊ မယှံ၊ ငါ့အား၊ သဗ္ဗဂ္ဂိ၊ အလုံးစုံသောမီးသည်၊ နိဗ္ဗုတော၊ ငြိမ်း၏၊ မမ၊ ငါ၏၊ တထ၊ ထိုသက်ထဲထွည်းထားအလှူ၏၊ နိဗ္ဗာနုတော၊ အကျိုးဆက်ကြောင့်၊ နိဗ္ဗုတော၊ ငြိမ်း၏၊ ဂဏုတ္ထမေ၊ ဂိုဏ်းမြတ်ဖြစ်သော၊ သံဃော၊ သံဃာအား၊ မောရဟတ္ထေစ၊ ဥဒေါင်းမြည်းယစ်တို့ကို ထည်းကောင်း၊ စာမရိယောစ၊ သားခြီးယစ်တို့ကိုထည်းကောင်း၊ ဒတ္တာ၊ လှူ၍၊ အဟံ၊ ငါသည်၊ ဥပသန္တော၊ ငြိမ်းပြီးသော ကိလေသာရှိ၏၊ အနဂံတော၊ ကိလေသာ မရှိသည်ဖြစ်၍၊ ဝိ၊ ခာမိ၊ နေရ၏၊ သုဂတေ၊ မြတ်စွာထုရားအား၊ ပရိယာဝနေ၊ ရေစစ်တို့ကိုထည်းကောင်း၊ သုကတေ၊ ကောင်းစွာပြုအပ်ကုန်သော၊ ဓမ္မကုတ္တရေ၊ ဓမ္မကရိတ်တို့ကိုထည်းကောင်း၊ ဒတ္တာ၊ လှူ၍၊ မမ၊ ငါ၏၊ ကမ္မာနုတ္ထဝိကေ၊ ကံအားကျောက်ပတ်ကုန်သော၊ ပဉ္စာနံသံသေ၊ ငါးပါးသော အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏၊ သဗ္ဗေသံ၊ ခပ်ထိမ်းကုန်သော သူတို့ထက်၊ သမဘိက္ကမ္မာ၊ လှူ၍၊ ဒိဗ္ဗံ၊ နတ်၌ဖြစ်သော၊ အာယံ၊ အသက်ကို၊ အဟံ၊ ငါသည်၊

လသာမိ၊ရုဇိ၊ ဗောဓိပုဏ္ဏိကောဟိဝါ၊ ခိုးသူသန်ကွင်ဘက်ကိုအလိုရှိကုန်
 သောသူတို့သည်လည်း၊ သဒါ၊အခါခပ်သိမ်း၊ အပ္ပသယော၊မနှိပ်စက်နိုင်
 သည်၊ဟောမိ၊ဖြစ်၏။ ၊သတ္တေနဝါ၊လက်နက်ဖြင့်လည်းကောင်း၊ ဝိသေ
 နဝါ၊ အဆိပ်ဖြင့် လည်းကောင်း၊ ဝိပဟသန္တိ၊ ညည်းဆဲငြားသော်လည်း၊
 နက္ခတ္တတေ၊မပျက်ဆီးနိုင်၊တေသံ၊ထိုရေစစ်အလှူ၏။ နိဿန္နတော၊အကျိုး
 ဆက်ကြောင့်၊ မမ၊ ငါအား၊ အန္တရေ၊ အသက်အပိုင်း အခြားအတွင်း၌၊
 မရဏံ၊သေခြင်းသည်၊ နတ္ထိ၊မရှိ၊ ၊သုဂတော၊ မြတ်စွာထုရားအားလည်း
 ကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောကိုးကွယ်သော၊ သံဃော၊ သံဃာ
 အားလည်းကောင်း၊ တေသဝေ၊ဆီကုန်တို့ကို၊ ဒတ္တာ၊လှူ၍၊မမ၊ငါ၏၊
 ကမ္မာနုန္တပိကေ၊ ကံအားလျောက်ပတ်ကုန်သော၊ ပဉ္စာနိသံသေ၊ ငါးပါးသော
 အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ၊သုစာရုဗ္ဗပေါ၊ အလွန်အဆင်း
 ထွသည်၊ သုဘဒ္ဓေါ၊ အလွန်ကောင်းသည်၊ သုသရုဂ္ဂတမာနသော၊ အလွန်
 တက်ကြွသောပိတ်ရှိသည်၊ အပိက္ခိတ္တမနော၊ မပျံလွင့်သော ပိတ်ရှိသည်၊
 သဗ္ဗာရက္ခဟိ၊ အလုံးစုံသော အတွင်းအပအစောင့်အရှောက်တို့ဖြင့်၊ ရက္ခိ
 တော၊စောင့်ရှောက်သည်၊ ဟောမိ၊ဖြစ်၏။ ၊သုဂတေ၊ မြတ်စွာထုရား
 အားလည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောကိုးကွယ်သော၊ သံဃော၊
 သံဃာအားလည်းကောင်း၊ သူပိစာရေ၊ အင်ကျည်တို့ကို၊ ဒတ္တာ၊လှူ၍၊မမ၊
 ငါ၏၊ ကမ္မာနုန္တပိကေ၊ ကံအားလျောက်ပတ်ကုန်သော၊ တိဏာနိသံသေ၊
 သုံးပါးသော အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ၊စေတောသုခံ၊
 စိတ်၏ချမ်းသာခြင်းကိုလည်းကောင်း၊ ကာယသုခံ၊ ကိုယ်၏ချမ်းသာခြင်း
 ကိုလည်းကောင်း၊ ဣရိယပထမံ၊ ဣရိယာပုတ်ကြောင့် ဖြစ်သော၊ သုခံ၊
 ချမ်းသာကိုလည်းကောင်း၊ ဣမေဂုဏော၊ ဤအကျိုးတို့ကို၊ တဿ၊ ထိုအပ်
 ကျည်အလှူ၏၊ နိဿန္နတော၊ အကျိုးဆက်ကြောင့်၊ ပရိထေသိံ၊ ခြေ၊ ၊ဇိနော၊
 မြတ်စွာထုရားအား လည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောကိုးကွယ်သော၊
 သံဃော၊ သံဃာအားလည်းကောင်း၊ အံသဗဒ္ဓေ၊ အံသကုန်တို့ကို၊
 တွာ၊လှူ၍၊မမ၊ငါ၏၊ ကမ္မာနုန္တပိကေ၊ ကံအားလျောက်ပတ်ကုန်သော၊ တိ
 ဏာနိသံသေ၊ သုံးပါးကုန်သော အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ၊
 သဒ္ဓဗ္ဗေ၊ သူတော်ကောင်းဘုရား၌၊ ဂါဠံ၊ ထောက်ရာတည်ရာကို၊ ဝိန္နာမိ၊
 ရုဇိ၊ ဒုတိယံဘဝံ၊ ဒုတိယဘဝကို၊ သရုမိ၊ အောက်မေ့၏။ တဿ၊ ထိုအံ
 သကိုစိုအလှူ၏၊ နိဿန္နတော၊ အကျိုးဆက်ကြောင့်၊ အဟံ၊ ငါသည်၊ သဗ္ဗတ္ထ၊
 အလုံးစုံသော တဝံ၌၊ သုတ္တပိ၊ ကောင်းသော အနေရှိသည်၊ ဟောမိ၊ ဖြစ်၏။

☰

ဇိန၊ မြတ်စွာထုရားအား ထည်းကောင်း၊ ဂဏ ဝရုတ္တမေ၊ မြတ်သော
 ဂိုဏ်းဖြစ်သော၊ သံဃော၊ သံဃာအားထည်းကောင်း၊ ကာယဗန္ဓု၊ ခါးပန်း
 ကြိုးတို့ကို၊ ဒတ္တာ၊ လှူ၍ မမ ငါ၏၊ ကမ္မာနု ဣဝိကေး၊ ကံအားလျှောက်ပတ်
 ကုန်သော၊ သာနိသံ သေ၊ ခြောက်ပါးကုန်သော အာနိသင်တို့ကို၊ အနုဘော
 မိ၊ ခံစားရ၏၊ ၂။ သမာဓိသု၊ ပဌမဈာန် သမာဓိအစရှိသည်တို့၌၊ နကမ္မာမိ၊
 မတုန်ထုပ်၊ သမ၊ ဓိသု၊ ပဌမဈာန် သမာဓိအစရှိသည်တို့၌၊ ဝသိ၊ လေ့လာ
 သည်၊ ဟောမိ၊ ဖြစ်၏၊ အဘိဇ္ဇပရိသော၊ မပျိုမကွဲသေးပရိသတ်ရှိ သည်
 ဟောမိ၊ ဖြစ်၏၊ သဒါ၊ အခါခပ်သိမ်း၊ အာဒေယျဝစနော၊ ယုံကြည်ထိုက်သော
 စကားရှိသည်၊ ဟောမိ၊ ဖြစ်၏၊ ၃။ ဥပဗ္ဗိတ သတိ၊ ထင်သောသတိရှိသည်၊
 ဟောမိ၊ ဖြစ်၏၊ မတ္တံ၊ ငါအား၊ တာသော၊ ထိ ဘိလန်ခြင်းသည်၊ နပိဇ္ဇတိ၊
 မရှိ၊ ဒေဝလောကေ၊ နတ်ပြည်၌ ထည်းကောင်း၊ မနုဿေ၊ လူပြည်၌ ထည်း
 ကောင်း၊ ဣမေဂူဏာ၊ ဤအကျိုးတို့သည်၊ အနုဗန္ဓု၊ အစဉ်လိုက်ကုန်၏၊ ၂။
 ဇိန၊ မြတ်စွာထုရားအား ထည်းကောင်း၊ ဂဏ ဝရုတ္တမေ၊ မြတ်သောဂိုဏ်း
 ဖြစ်သော၊ သံဃော၊ သံဃာအား ထည်းကောင်း၊ အာဓရကေ၊ သပိတ်ခြေတို့
 ကို၊ ဒတ္တာ၊ လှူ၍၊ ပဉ္စဝဇ္ဇေဟိ၊ ငါးပါးသော အပြားတို့ဖြင့်၊ ဒါယာဒေါ၊ အမွေ
 ခံသည်၊ ဟောမိ၊ ဖြစ်၏၊ ကေနပိ၊ တရုတ်တရုသော သတ္တဝါသင်္ခါ၊ ရကြောင့်၊
 အစသော၊ မတုန်ထုပ်သည်၊ ဟောမိ၊ ဖြစ်ရ၏၊ ၂။ သတိညာဏပဗောဓနာ၊
 သတိပြုဋ္ဌာန်းအပ်သော ပညာဖြင့် ထိအပ်သော ပါဠိပညာဖြင့် ပြုဋ္ဌာန်းအပ်သော
 သတိဖြင့် ထိအပ်သော အနက်ဖြစ်ကုန်သော၊ ယေကေပိ၊ ခပ်သိမ်းကုန်သော၊
 ဓမ္မာ၊ တရားတို့ကို၊ မေမယော၊ ငါသည်၊ သုတာ၊ ကြားအပ်ကုန်ပြီ၊ တေ၊ ထို
 သတိပြုဋ္ဌာန်းအပ်သော ပညာဖြင့် ထိအပ်သော ပါဠိတရားတို့သည်၊ မေ၊
 ငါအား၊ ဌိတာ၊ ပညာတိုက်ထဲ အမြဲတည်ကုန်သည် ဖြစ်၍၊ နပိဇ္ဇသန္တိ၊
 မပျက်စီးနိုင်ကုန်၊ တေ၊ ထိုပညာဖြင့် ပြုဋ္ဌာန်းအပ်သော သတိဖြင့် ထိအပ်
 သော အနက်တရားတို့ကို၊ သုပိနန္တိတာ၊ ကောင်းစွာ ဆုံးဖြတ် နိုင်ကုန်
 သည်၊ ဘဝန္တိ၊ ဖြစ်ကုန်၏၊ ၂။ ဇုးဗ္ဗ၊ မြတ်စွာထုရားအား ထည်းကောင်း၊
 ဂဏုတ္တမေ၊ ဂိုဏ်းမြတ်ဖြစ်သော သံဃာအား ထည်းကောင်း၊ ဘာဇနေစ၊
 ဒိုးတို့ကို ထည်းကောင်း၊ ပရိဘောဂေစ၊ အသုံးအဆောင်တို့ကိုလည်း
 ကောင်း၊ ဒတ္တာ၊ လှူ၍ မမ၊ ငါ၏၊ ကမ္မာနု ဣဝိကေး၊ ကံအားလျှောက်ပတ်ကုန်
 သော၊ တိသာနိသံ သေ၊ သုံးပါးသော အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ
 ၏၊ ၉။ ၂။ သောဣရမယော၊ ရှေ့ဖြင့်ပြီ၊ ကုန်သော၊ ဘာဇနေစ၊ ဒိုးတို့ကို ထည်း
 ကောင်း၊ မဂဏိမယေ၊ ပတ္တမြားဖြင့်ပြီးကုန်သော၊ ဘာဇနေစ၊ ခွက်တို့ကို

လည်းကောင်း၊ အထော၊ ထိုမှတပါး၊ ပထိကမယော၊ ပထိဖြင့်ပြီးကုန်သော၊
 ဘာဇနေဝ၊ အိုးတို့ကိုလည်းကောင်း၊ ထောဟိတင်္ဂမယော၊ ပတ္တမြားပြောက်
 ဖြင့်ပြီးကုန်သော၊ ဘာဇနေဝ၊ အိုးတို့ကိုလည်းကောင်း၊ အဟံ၊ ငါသည်၊ လ
 ဘာမိ၊ ရုဇီ၊ ၊ ဘရိယာစ၊ မယားတို့ကိုလည်းကောင်း၊ ဒေါသဒါသိစ၊ ကျွန်
 ယောကျ်ားကျွန်မိန်းမတို့ကို လည်းကောင်း၊ ဟတ္ထိသာရထပတ္တိစ၊ ဆင်
 မြင်းရထားခြေသည်တို့ကိုလည်းကောင်း၊ ဣတ္ထိပတ်ဗ္ဗတာစေဝ၊ လင်ကို
 လုပ်ကျွေးတတ်သောမိန်းမတို့ကိုလည်းကောင်း၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ ပရိ
 ဘောဂါနိ၊ အသုံးအဆောင်တို့ကို၊ လဘာမိ၊ ရုဇီ၊ ၊ ဝိဝိဓေ၊ အထူးထူးအ
 ပြားပြားကုန်သော၊ ဝိဇ္ဇာမန္တပဒေစေဝ၊ အထတ်ဗေဒင်အစုတို့ကိုလည်း
 ကောင်း၊ ဗဟူ၊ များစွာကုန်သော၊ အာဂမေ၊ ကျမ်းဂန်တို့ကိုလည်းကောင်း၊
 သဗ္ဗသိပ္ပံ၊ အလုံးစုံသောအတတ်ကို၊ နိသာမေမိ၊ မု်စမ်းနိုင်၏၊ သဗ္ဗဒါ၊ အခါ
 ခပ်သိမ်း၊ ပရိဘောဂါနိ၊ အသုံးအဆောင်တို့ကို၊ လဘာမိ၊ ရုဇီ၊ ၊ သုဂ
 ထေ၊ မြတ်စွာဘုရား၌လည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်
 သော၊ သံဃော၊ သံဃာ၌လည်းကောင်း၊ ထာထကေ၊ ခွက်တို့ကို၊ ဒတ္တာ၊ လှ
 သောကြောင့်၊ မမ၊ ငါအား၊ ကမ္မာနု ဣဝိကေ၊ ကံအားလျှောက်ပတ်ကုန်သော
 တိဏာနိသံသေ၊ သုံးခုသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏၊ ၊
 သောဝဏ္ဏမယော၊ ရွှေဖြင့်ပြီးကုန်သော၊ ထာထကေစ၊ ခွက်တို့ကိုလည်း
 ကောင်း၊ မဏိမယော၊ ပတ္တများဖြင့်ပြီးကုန်သော၊ ထာထကေစ၊ ခွက်တို့ကို
 လည်းကောင်း၊ အထောပိ၊ ထိုမှတပါးလည်း၊ ပထိကမယော၊ ပထိဖြင့်ပြီးကုန်
 သော၊ ထာထကေစ၊ ခွက်တို့ကိုလည်းကောင်း၊ ထောဟိတင်္ဂမယောစ၊ ပတ္တ
 မြားပြောက်ဖြင့်ပြီးသည်လည်းဖြစ်ကုန်သော၊ ထာထကေစ၊ ခွက်တို့ကိုလည်း
 ကောင်း၊ အဟံ၊ ငါသည်၊ လဘာမိ၊ ရုဇီ၊ ၊ အသတ္တကေ၊ ညောင်ဗုဒ္ဓဘော
 ရွက်နှင့်တူကုန်သော၊ ထာထကေစ၊ ခွက်တို့ကိုလည်းကောင်း၊ ဖထမယော၊
 သစ်သီးဖြင့်ပြီးကုန်သော၊ ထာထကေစ၊ ခွက်တို့ကိုလည်းကောင်း၊ အထေ၊
 ထိုမှတပါး၊ ပေါက္ခရမတ္ထေ၊ ကြာရွက်နှင့်တူကုန်သော၊ ထာထကေစ၊ ခွက်
 တို့ကိုလည်းကောင်း၊ မရပါနကသံဓေစ၊ ပျားရည်သောက်ခရုသင်းတို့ကို
 လည်းကောင်း၊ အဟံ၊ ငါသည်၊ လဘာမိ၊ ရုဇီ၊ ၊ ဝတ္ထေ၊ ဝတ်ကြီးဝတ်
 ထော်တို့ကိုလည်းကောင်း၊ ဂုဏေ၊ သီလစသောကျေးဇူးတို့ကို လည်း
 ကောင်း၊ အာစာရကိရိယာသုစ၊ အကျင့်အမူ အရာ စသည်တို့၌ လည်း
 ကောင်း၊ ပရိပတ္တိ၊ ကျင့်ခြင်းကိုလည်းကောင်း၊ တဿ၊ ထိုခန္ဓာစားခွက်အ
 ဖွဲ့၏၊ နိဿန္တတော၊ အကျိုးဆက်ကြောင့်၊ အဟံ၊ ငါသည်၊ ဣမေဂုဏေ၊ ဤ

အကျိုးတို့ကိုပရိယဘောရဏိ၊ သုဂတေ၊ မြတ်စွာဘုရားအားလည်း
ကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံဃော၊ သံဃာအား
လည်းကောင်း၊ ဘေသဇ္ဇံ၊ ဆေးကို၊ ဒတွာ၊ လျှော်၊ မမ၊ ငါ၏၊ ကမ္မာနုစ္ဆ
ပိကော၊ ကံအားထောက်ပတ်ကုန်သော၊ ဒဿနိသံသေ၊ ဆယ်ပါးသောအာ
နိသင်တို့ကို၊ အနုဘောမိ၊ ခံစားရဏိ၊ အာယုဝါ၊ အသက်ရှည်ခြင်းသည်
လည်းကောင်း၊ ဗလံဝါ၊ ခွန်အားသည် လည်းကောင်း၊ ဝိးရာဝါ၊ ပညာရှိ
သည်လည်းကောင်း၊ ဝဇ္ဇာဝါ၊ အဆင်းထွခြင်းသည်လည်းကောင်း၊ ယသ
ဝါ၊ အခြံအရံသည် လည်းကောင်း၊ သုခံဝါ၊ ချမ်းသာခြင်း သည်လည်း
ကောင်း၊ အနုပဒ္ဒဝါ၊ တေးရန်မရှိ၊ အနိတိစ၊ ဆင်းရဲလည်းမရှိ၊ သဒါ၊ အခါ
ခပ်သိမ်း၊ အပဗိတော၊ ပူဇော်အပ်သည်၊ ဟောမိ၊ ဖြစ်၏၊ တဿ၊ ထိုဆေး
အလှူ၏၊ နိဿန္နတော၊ အကျိုးဆက်ကြောင့်၊ မမ၊ ငါ့အား၊ ပိယဝရိယော
ဝေ၊ ချစ်သောသူနှင့်ကင်းခြင်းသည်၊ မေ၊ ငါ့နှိုး၊ နအတ္ထိ၊ မရှိ၊ ဖိနေ၊ မြတ်
စွာထုရားအား လည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သော ဂိုဏ်းဖြစ်
သော၊ သံဃော၊ သံဃာ၌လည်းကောင်း၊ ဥပါဟနေ၊ ဘိနပ်တို့ကို၊ ဒတွာ၊
လျှော်၊ မမ၊ ငါ၏၊ ကမ္မာနုစ္ဆပိကော၊ ကံအားထောက်ပတ်ကုန်သော၊ တိတာနိသံ
သေ၊ သုံးပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရဏိ၊ ဟတ္ထိယာနံ
သမ္ဘိသဟဿာနိ၊ ဆင်ယာဉ်ခြောက်ထိန်းတို့သည် လည်းကောင်း၊ အဿ
ယာနံ သမ္ဘိသဟဿာနိ၊ မြင်းယာဉ်ခြောက်ထိန်းတို့သည် လည်းကောင်း၊
လိပိကံ သမ္ဘိ သဟဿာနိ၊ ထင်းစင်ခြောက်ထိန်းတို့ သည်လည်းကောင်း၊
သန္ဓမာနိကံ သမ္ဘိသဟဿာနိ၊ သံလျှည်း ခြောက်ထိန်းတို့ သည်လည်း
ကောင်း၊ သဒါ၊ အခါခပ်သိမ်း၊ ဝံ၊ ငါ့ကို၊ ပရိဝါရေန္တိ၊ ခြံရံကုန်၏၊ မဏိမ
ယာ၊ ပတ္တမြားဖြင့်ပြီးကုန်သော၊ ကမ္မလိကာ၊ ကမ္မထာဖြင့်ပြီးကုန်သော၊
သောတ္ထရုဇတပါရကာ၊ ရွှေခြေနင်း၊ ဓမ္မခြေနင်းတို့သည်လည်းကောင်း၊ တ
ဝေ၊ သံသရာတဝ၌၊ သံသရုတော၊ ကျင်သည်ရသော၊ မမ၊ ငါ့အား၊ ပဒုဒ္ဓါရေ၊
ခြေချတိုင်း၊ နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏၊ အာဂုအာစာရသောဝနံ၊ မကောင်း
သောအကျင့်ကိုသုတ်သင်တတ်သော၊ နိယာမံ၊ ပုဗ္ဗဘာဂမဂ်သို့၊ သတိ၊
ကာယဂတာ သတိတို့သည်၊ ဓာဝန္တိ၊ ပြေးသွားကုန်၏၊ တဿ၊ ထိုသိ
နပ်အလှူ၏၊ နိဿန္နတော၊ အကျိုးဆက်ကြောင့်၊ မမ၊ ငါ့အား၊ ဣမေဂုတေ၊
ဤအကျိုးတို့ကိုပရိယဘောရဏိ၊ သုဂတေ၊ မြတ်စွာဘုရားအားလည်း
ကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံဃော၊ သံဃာအား
လည်းကောင်း၊ ပါရုကေ၊ ခြေနင်းတို့ကို၊ ဒတွာ၊ လျှော်၊ ဣဒ္ဓိပါရုကံ၊ ဣဒ္ဓိပါရုခြေ

နင်းကို၊ အာရုပ္ပာ စိန္တိယန္တိကံ၊ အလိုရှိတိုင်း၊ ဝိဟာရာ၊ မိ၊ နေရ၏။ ၉၊ ဗုဒ္ဓ
 မြတ်စွာဘုရားအားလည်းကောင်း၊ ဂဏုတ္တမေ၊ ဂိုဏ်း မြတ်ဖြစ်သောသံ
 စာအားလည်းကောင်း၊ ဥဒကပုဗ္ဗနုစောဇ္ဇေ၊ မေချိုးပြီးခါသုတ်စရာပုထိုး
 ကို၊ ဒတွာ၊ ဣန္ဒြိယမမ၊ ဝါ၏၊ ကမ္မာနုဗ္ဗိကေ၊ ကံအားထောက်ပတ်ကုန်သော၊
 ပဉ္စနိသံ၊ သ၊ ဝါးပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ၁
 သုဂတ္ထဝဇ္ဇော၊ ရွှေအကင်းရှိ၏၊ ဝိရုဇော၊ ကင်းသောမြူရှိ၏၊ သပ္ပတာသော
 ဣန္ဒြိယံ၊ ပြုတ်အရောင်ထွက်၏၊ ဗတာပဝါ၊ ကြီးသောတန်ခိုးရှိ၏၊ မေ၊ ဝါ၏၊
 ဂတ္တိ၊ ကိုယ်သည်၊ သိနိဒ္ဓံ၊ ပြေပြစ်သည်၊ ဟောတိ၊ ဖြစ်၏။ ရဇေ၊ ဇလ္လံ၊ မြူ
 အညစ်အကြေးသည်၊ နုလိမ္မာ၊ မလိပ်ကျံ၊ တဿ၊ ထိုရေချိုးပြီးခါသုတ်စ
 ရာပုထိုးအလှူ၏၊ နိဿန္နတော၊ အကျိုးဆက်ကြောင့်၊ အဟံ၊ ဝါသည်၊ ဣမ
 ဂုဏော၊ ဤအကျိုးတို့ကို၊ ပဗ္ဗိယဘော၊ ရ၏။ ၂၊ သုဂတေ၊ မြတ်စွာဘုရားအား
 လည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံစော၊ သံစာ
 အားလည်းကောင်း၊ ကတ္တရဒဗ္ဗော၊ တောင်ဝေးတို့ကို၊ ဒတွာ၊ ဣန္ဒြိယ မမ၊ ဝါ
 ၏၊ ကမ္မာနုဗ္ဗိကေ၊ ကံအားထောက်ပတ်ကုန်သော၊ ဝာနိသံ၊ သ၊ ခြောက်
 ပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ၃၊ မဟ္တာ၊ ဝါ၊ အားပုဏ္ဏာ
 သားတို့သည်၊ ဗဟု၊ များကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ မဟ္တာ၊ ဝါ၊ အား၊
 တာသော၊ ထိတ်ထန်ခြင်းသည်၊ နုဝိဇ္ဇာ၊ မရှိ၊ သဒါ၊ အခါခပ်သိမ်း၊ အပသ
 ယော၊ သူတပါးတို့သည်မနှိပ်စက်နိုင်သည်၊ ဟောမိ၊ ဖြစ်၏။ သဗ္ဗာရက္ခ
 တိ၊ အဆုံးရုံသောအစောင့်အရှောက်တို့ဖြင့်၊ ရက္ခိတော၊ စောင့်ရှောက်အပ်
 ၏၊ မံ၊ ဝါသည်၊ ခလိတံ၊ ရွတ်ယွင်းခြင်းကို၊ နုဇာနာမိ၊ မထိ၊ မမ၊ ဝါ၏၊ မာန
 သံ၊ ဖိတ်သည်၊ အာတန္တံ၊ မတုန်ထွယ်၊ ၄၊ ဗုဒ္ဓ၊ မြတ်စွာဘုရားအားလည်း
 ကောင်း၊ ဂဏုတ္တမေ၊ ဂိုဏ်းမြတ်ဖြစ်သော၊ သံစော၊ သံစာအားလည်း
 ကောင်း၊ ဩ၊ ပခံ၊ ဆေးဖြစ်သော၊ အဗ္ဗန္တံ၊ မျက်စင်းကို၊ ဒတွာ၊ ပေးဣန္ဒြိယ မမ၊
 ဝါ၏၊ ကမ္မာနုဗ္ဗိကေ၊ ကံအားထောက်ပတ်ကုန်သော၊ အဗ္ဗာနိသံ၊ သ၊ ရှစ်
 ပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ဝိဿာထနယနော၊ ကုယ်
 သောမျက်စိရှိသည်၊ ဟောမိ၊ ဖြစ်၏၊ သေတာ၊ ဗြူ၊ သင့်ရာဗြူခြင်းသည်လည်း
 ကောင်း၊ ဝိဟာ၊ ရွှေသင့်ရာရွှေခြင်းသည်လည်းကောင်း၊ လောဟိတာ၊ နိသင့်
 ရာနိခြင်းသည်လည်းကောင်း၊ အနာပိထပသန္နက္ခော၊ မနောက်ကျူသည်ဖြစ်
 ၍ကြည်ဆင်သောမျက်စိရှိ၏။ သဗ္ဗာရက္ခဂဝိဝဇ္ဇိတော၊ ခပ်ထိမ်းသောရောဂါ
 မှကင်း၏။ ၅၊ ဝိဗ္ဗာယနံ၊ နတ်မျက်စိနှင့် တူသောမျက်စိကို၊ သဘာမိ၊ ရ၏။
 အနုတ္တရံ၊ အတုမရှိသော၊ ပညာစက္ခု၊ ပညာစက္ခုကို၊ သဘာမိ၊ ရ၏။ တဿ၊

ထိုမျက်စင်းလှသောအလှ၏၊ နိဿန္ဒတော၊ အကျိုးဆက်ကြောင့်၊ အဟံ၊ ငါ
သည်၊ ဣမေဂုဏေ၊ ဤအကျိုးတို့ကို၊ ပရိလဘော၊ ရ၏။ ၊ သုဂတေ၊ မြတ်စွာ
ထူးအား၊ အားထည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သော ဂိုဏ်းဖြစ်သော၊
သံဃော၊ သံဃာအားထည်းကောင်း၊ ကုပ္ပိကေ၊ သံကောကံတို့ကို၊ ဒတွာ၊ ဣ
၍၊ ဓမ္မစွါရဝိဝရဏံ၊ နိဗ္ဗာန်တံခါးကိုဖွင့်ခြင်းငှါ၊ ဥာဏထုပ္ပိကံ၊ ဥာဏ်တော်
တည်းဟူသော သံကောကံကို၊ လဘာမိ၊ ရ၏။ ၊ ဗုဒ္ဓေ၊ မြတ်စွာထူးအား
အားထည်းကောင်း၊ ဂဏဝရုတ္တမေ၊ ဂိုဏ်းမြတ်ဖြစ်သော၊ သံဃော၊ သံဃာ
အားထည်း ကောင်း၊ ကုပ္ပိကေ၊ သံကောကံတို့၏၊ စာရေ၊ အိမ်တို့ကို၊
ဒတွာ၊ ဣ၍၊ မမ၊ ငါ၏၊ ကမ္မာနုတ္ထဝိကေ၊ ကံအားလျှောက်ပတ် ကုန်သော၊
စွါနိသံသေ၊ နှစ်ပါးသောအာနိသင်တို့ကို၊ လဘာမိ၊ ရ၏။ ၊ ဘံဝေ၊ သံသရာ
ဘဝ၌၊ သံသရန္တော၊ ကျင်ထည်ရသည့်ရှိသော်၊ အဟံ၊ ငါသည်၊ အပ္ပကော
သော၊ နည်းသော အမျက်ရှိ၏၊ အနာဟာသော၊ ပင်ပန်းခြင်းမရှိ၊ ၉၊ သုဂ
တေ၊ မြတ်စွာထူးအားထည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သော ဂိုဏ်း
ဖြစ်သော၊ သံဃော၊ သံဃာအားထည်းကောင်း၊ အာယောဂေ၊ အာယောဂ
ပတ်တို့ကို၊ ဒတွာ၊ ဣ၍၊ မမ၊ ငါ၏၊ ကမ္မာနုတ္ထဝိကေ၊ ကံအားလျှောက်ပတ်
ကုန်သော၊ ပဉ္စာနိသံသေ၊ ငါးပါးကုန်သော အာနိသင်တို့ကို၊ အနုဘော
မိ၊ ခံစားရ၏။ ၊ သမာဓိသု၊ သမာဓိတို့၌၊ နကမ္မာမိ၊ မတုန်ထုပ်၊ သမာဓိ
သု၊ သမာဓိတို့၌၊ ဝသီ၊ လေ့လာသည်၊ ဟောမိ၊ ဖြစ်၏၊ အဘိဇ္ဇပရိယော၊
မပျို မကွဲသော ပရိသတ်ရှိသည်၊ ဟောမိ၊ ဖြစ်၏၊ သဒါ၊ အခါခ ဝိထိမ်း၊
အာဒေယျာစနော၊ ယုကြည်ထိုက်သော စကားရှိသည်၊ ဟောမိ၊ ဖြစ်၏၊
ဘဝေ၊ သံသရာဘဝ၌၊ သံသရန္တော၊ ကျင်ထည်ရသော၊ မမ၊ ငါအား၊
ဘောဂသမ္ပတ္တိ၊ စည်းစိမ်၏ ပြည့်ရခြင်းသည်၊ ဇာယတိ၊ ဖြစ်၏။ ၊ သုဂ
တေ၊ မြတ်စွာထူးအားထည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သော ဂိုဏ်း
ဖြစ်သော၊ သံဃော၊ သံဃာအားထည်းကောင်း၊ ရမနေတ္ထေ၊ အခိုးတန်တို့ကို၊
ဒတွာ၊ ဣ၍၊ မမ၊ ငါ၏၊ ကမ္မာနုတ္ထဝိကေ၊ ကံအားလျှောက်ပတ် ကုန်သော၊
တိသာ၊ နိသံသေ၊ ငါးပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ၊
မေ၊ ငါ၏၊ သတိ၊ သတိသည်၊ ဥဇုကော၊ ဖြောင့်မတ်သည်၊ ဟောမိ၊ ဖြစ်၏၊
နာရုဝေ၊ အကြားသည်၊ သုသမ္ပဒါ၊ ကောင်းစွာ စေ့စပ်သည်၊ ဟောမိ၊
ဖြစ်၏၊ တဿ၊ ထိုအခိုးတန်အလှ၏၊ နိဿန္ဒတော၊ အကျိုးဆက်ကြောင့်၊
ဝိဗ္ဗနယနံ၊ နတ်၌ဖြစ်သောမျက်စိကို၊ လဘာမိ၊ ရ၏။ ၊ ဇိနေ၊ မြတ်စွာထူး
အားထည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သော ဂိုဏ်း ဖြစ်သော၊

သံဃော၊ သံဃာအားလည်းကောင်း၊ နိဗ္ဗာပေ၊ ဆီမီးတိုင်တို့ကို၊ ဒတ္တာ၊ လျှစ်
မမ၊ ငါ၏။ ကမ္မာနုတ္တရိကေ၊ ကံအားလျှောက်ပတ်ကုန်သော၊ ဝီဏာနိသံ
သေ၊ သုံးပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ဇောတိမာ၊
အမျိုးမြတ်၏၊ အင်္ဂသမ္ပန္နော၊ အင်္ဂါနှင့်ပြည့်စုံ၏၊ ပညာဝါ၊ ပညာရှိ၏။ တဿ၊
ထိုဆီမီးတိုင်အဖျက်၏၊ နိဿန္တတော၊ အကျိုးဆက်ကြောင်း၊ ဣမေဂုဏေ၊ ဤ
အကျိုးတို့ကို၊ ပဋိသဘိ၊ ရ၏။ ဗုဒ္ဓေ၊ မြတ်စွာဘုရားအား၎င်း၊ ဂဏုက္ကမေ၊
ဂိုဏ်းမြတ် ဖြစ်သော သံဃာ အားလည်းကောင်း၊ တုပ္ပကောစ၊ ဗူးတို့ကို
လည်းကောင်း၊ ကရဏ္ဍေစ၊ ကြိုတ်တို့ကိုလည်းကောင်း၊ ဒတ္တာ၊ လျှစ်၊ မမ၊
ငါ၏၊ ကမ္မာနုတ္တရိကေ၊ ကံအားလျှောက်ပတ်ကုန်သော၊ ဒဿာနိသံသေ၊ ဆယ်
ပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ သုဂုဏ္ဏာ၊ ကောင်းစွာ
လိုခြ်၏၊ သုခသမာပီ၊ ချမ်းသာနှင့်ပြည့်စုံ၏။ မဟာယသဝါ၊ များသောအခြံ
အရံရှိ၏၊ တယာဂတိ၊ ထိုမှတစ်ပါးဖြစ်ခြင်းကား၊ ဝိပတ္တိဝိဂတော၊ ပျက်စီး
ခြင်းမှကင်း၏၊ သုရမာဏေ၊ နူးညံ့သိပ်မွေ့ခြင်းရှိ၏၊ ဆန္ဒိတိပရိတ္တိတော၊
ခပ်သိမ်းသော ဆင်းရဲမှကင်း၏။ ဝိပုလေစ၊ ပျံ့ပြောသည်လည်း ဖြစ်
ကုန်သော၊ ဂုဏေ၊ ဂုဏ်းတို့တို့၊ ထာဘိ၊ ရ၏။ မမ၊ ငါ၏၊ စလနာ၊ ခြေသည်သ
မာဝ၊ ညီညွတ်သည်သာလျှင်တည်း၊ သုဝိဝဇ္ဇိတဥဗ္ဗေဂေါ၊ ကင်းသောထိတ်
လန့်ခြင်းရှိ၏။ စကုရောဝဗ္ဗော၊ ရွှေငွေမြတ်အားဖြင့်လေးပါးကုန်သော
တုပ္ပကောစ၊ ဗူးတို့ကိုလည်းကောင်း၊ ကရဏ္ဍကောစ၊ ကြိုတ်တို့ကိုလည်း
ကောင်း၊ လဘာမိ၊ ရ၏။ ဟတ္ထိသာရတနာနိစ၊ ဆင်မြင်ရတနာတို့ကို
လည်းကောင်း၊ လဘာမိ၊ ရ၏။ မေ၊ ငါ၏၊ တာနိ၊ ထိုရတနာတို့သည်၊
နဝိနုဿန္တိ၊ မပျောက်မပျက်ကုန်၊ ဣဒံပထံ၊ ဤအကျိုးသည်၊ တုပ္ပကာရေ၊
ဗူးကရားအလျှစ်၊ ပထံ၊ အကျိုးတည်း၊ ဗုဒ္ဓေ၊ ဘုရားအားလည်းကောင်း၊
ဂဏုက္ကမေ၊ ဂိုဏ်းမြတ်ဖြစ်သော၊ သံဃော၊ သံဃာအားလည်းကောင်း၊ ဟတ္ထ
လိသင်္ဂတေ၊ ထက်သုတ်ပဝါတို့ကို၊ ဒတ္တာ၊ လျှစ်၊ မမ၊ ငါ၏၊ ကမ္မာနုတ္တရိကေ၊
ကံအားလျှောက်ပတ်ကုန်သော၊ ပဉ္စနိသံသေ၊ ငါးပါးသောအာနိသင်တို့ကို၊
အနုဘောမိ၊ ခံစားရ၏။ သမ္ပလက္ခဏသမ္ပန္နော၊ အသုံ့ရုံသောလက္ခဏာ
နှင့်ပြည့်စုံ၏၊ အာယုပညာယမာဟိတော၊ အသက်ပညာနှင့်ပြည့်စုံ၏၊ မေ၊
ငါ၏၊ ကာယော၊ ကိုသည်၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ သဗ္ဗာယာသဝိနိရုတ္တော၊
ခပ်သိမ်းသောပင်ပန်းခြင်းမှလွတ်သည်၊ ဟောတိ၊ ဖြစ်၏။ တနုဓာရေ၊
ပါးသောအသွားရှိသော၊ သုနိသိတေ၊ ကောင်းစွာသွေးအပ်သော၊ ပိပ္ပဇထေ၊
သင်္ချိုးတို့ကို၊ သံဃော၊ သံဃာအား၊ ဒတ္တာ၊ လျှစ်၊ အတုလံ၊ အတုမရှိသော၊

သုပိံ၊ စင်ကြယ်သော၊ ဥာဏံ၊ ဥာဏံကို၊ ဝေဘာမိ၊ ရုဏိ၊ ၊ သုဂတော၊ မြတ်
စွာထုရားအားလည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံ
ဗော၊ သံဃာအားလည်းကောင်း၊ သဏ္ဍာသေ၊ မွေးညှပ်တို့ကို၊ ဒတွာ၊ လှူ၍၊
ကိလေသလုပ္ပန်၊ ကိလေသာကိုနှုတ်တတ်သော၊ အတုယံ၊ အတုမရှိသော၊
သုပိံ၊ စင်ကြယ်သော၊ ဥာဏံ၊ ဥာဏံကို၊ ဝေဘာမိ၊ ရုဏိ၊ ၊ သုဂတော၊ မြတ်
စွာထုရားအားလည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊
သံဗော၊ သံဃာအားလည်းကောင်း၊ နတ္ထု၊ ကေ၊ နှာနှုတ်တံတို့ကို၊ ဒတွာ၊ လှူ၍
မမ၊ ငါ၏၊ ကမ္မာနုစ္ဆဝိကေ၊ ကံအားလျောက်ပတ်ကုန်သော၊ အဋ္ဌာနိသံသေ၊
ရှစ်ပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရုဏိ၊ ၊ သဒ္ဓါ၊ သဒ္ဓါလည်း
ကောင်း၊ သီလံ၊ သီလလည်းကောင်း၊ ဟိရိညာပိ၊ ဟိရိလည်းကောင်း၊ အထ၊
ထိမှဘပါး၊ ဩတ္တပ္ပိယံ၊ ဩတ္တပ္ပဟုဆိုအပ်သော၊ ဂုဏံ၊ ကျေးဇူးလည်း
ကောင်း၊ သုတံ၊ သုတလည်းကောင်း၊ စာဂံ၊ စာဂလည်းကောင်း၊ ခန္တိစ၊
ခန္တိသည်လည်းကောင်း၊ မေ၊ ငါ၏၊ ပညာ၊ ပညာသည်၊ အဋ္ဌမံ၊ မှန်ခုမြောက်
သော၊ ဂုဏံ၊ အကျိုးတည်း၊ ၊ သုဂတော၊ မြတ်စွာထုရားအားလည်းကောင်း၊
ဂဏဝရုတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံဗော၊ သံဃာအားလည်း
ကောင်း၊ ပိဋကေ၊ အင်းပျဉ်တို့ကို၊ ဒတွာ၊ လှူ၍၊ မမ၊ ငါ၏၊ ကမ္မာနုစ္ဆဝိကေ
ကံအားလျောက်ပတ်ကုန်သော၊ ပဉ္စာနိသံသေ၊ ငါးပါးကုန်သောအာနိသင်
တို့ကို၊ အနုဘောမိ၊ ခံစားရုဏိ၊ ၊ ဥစ္စေကုဏေ၊ မြင့်မြတ်သောအမျိုး၌၊
ပဇာယာမိ၊ ဖြစ်ရုဏိ၊ အဟံ၊ ငါသည်၊ မဟာဘောဂါ၊ များသောဥစ္စာရှိသည်၊
တဝါမိ၊ ဖြစ်ရုဏိ၊ မံ၊ ငါ့ကို၊ သဗ္ဗေ၊ ခပ်သိမ်း ကုန်သော သူတို့သည်၊
အပစယန္တိ၊ ပူဇော်ကုန်၏၊ မမ၊ ငါ၏၊ ကိတ္တိ၊ ကျော်စောခြင်းသည်၊ အတ္တ၊ ဝု
တာ၊ ပျံ့နှံ့၍ တက်၏၊ ၊ ကပ္ပသတသဟဿာနိ၊ ကမ္ဘာတစ်နီးတို့
ပတ်လုံး၊ စတုရသတာ၊ လေးထောင့်ကုန်သော၊ ပလ္လင်္ကာ၊ ပလ္လင်တို့သည်၊
မံ၊ ငါ့ကို၊ နိဂ္ဂံ၊ အမြဲ၊ ပရိဝါရေန္တိ၊ ခြံရံကုန်၏၊ အဟံ၊ ငါသည်၊ သံဝိတာဂရ
တော၊ ခွဲခြမ်းဝေစာနိခြင်း၌မွေ့လျော်၏၊ ။ သုဂတော၊ မြတ်စွာထုရားအား
လည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သော ဂိုဏ်းဖြစ်သော၊ သံဗော၊
သံဃာအားလည်းကောင်း၊ ဘိဝိယော၊ ဘုံလျှိုတို့ကို၊ ဒတွာ၊ လှူ၍၊ မမ၊
ငါ၏၊ ကမ္မာနုစ္ဆဝိကေ၊ ကံအားလျောက်ပတ်ကုန်သော၊ ဝေဒနံသံသေ၊
ခြောက်ပါးသော အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရုဏိ၊ ၊ သမသု
ဂတ္တော၊ ညီညွတ်သောကိုယ်ရှိ၏၊ ပစိတော၊ ပူဇော်အပ်၏၊ မုဒုကော၊
နူးညံ့၏၊ ဝေရုဒ သနော၊ ရှုချင်တွယ်ရှိ၏၊ ပရိဝါရံ၊ အမြဲအရံနှင့်တကွသော၊

ဥာဏံ၊ ဥာဏံကို၊ လဘာမိ၊ ရ၏။ ဣဒံပလံ၊ ဤအကျိုးသည်၊ ဝိသိဒါနဿ၊ ထုံလျှိုအလှူ၏။ ဖလံ၊ အကျိုးတည်း။ တုလိကာ၊ လဲသွတ်သောထုံလျှိုတို့ကိုလည်းကောင်း၊ ဝိကတိကာယော၊ သားမွေးသွတ်သောထုံလျှိုတို့ကိုလည်းကောင်း၊ ဝိတ္တကာ၊ ဆန်းကြယ်ကုန်သော၊ ကုရုကာ၊ တကျွပ်ခြောက်ထောက်သောမိန်းမတို့သည်ကလောက်ကုန်သော၊ ဗဟု၊ များစွာကုန်သော၊ ဝနေဝတ္ထကော၊ မြတ်သောအဝတ်တို့ကိုလည်းကောင်း၊ ဝိဝိဓေ၊ အထူးထူးအပြားပြားကုန်သော၊ ကမ္မလေစေဝ၊ ကမ္မလာတို့ကိုလည်းကောင်း၊ အဟံ၊ ငါသည်၊ လဘာမိ၊ ရ၏။ ခုနကောနုဗ္ဗံ၊ ကုန်သော၊ ပါဝါရိကေစ၊ အပေါ်ရုံတို့ကိုလည်းကောင်း၊ ခုနကာဒိနဝေဏိယော၊ နုဗ္ဗံသောသစ်နက်ရေတို့ကိုလည်းကောင်း၊ ဝိဝိဓောနေ၊ အထူးထူးအပြားပြားသောနေရာ၌၊ လဘာမိ၊ ရ၏။ ဣဒံပလံ၊ ဤအကျိုးသည်၊ ဝိသိဒါနဿ၊ ထုံလျှိုအလှူ၏။ ဖလံ၊ အကျိုးတည်း။ ယတော၊ အကြင်အခါမှ၊ အတ္တာနံ၊ မိမိကိုယ်ကို၊ သရာမိ၊ အောက်မေ့၏။ ယတော၊ အကြင်အခါမှ၊ ဝိညတံ၊ သိကြားလိပ်မာခြင်းသို့၊ ပတ္တော၊ ရောက်သည်။ အတ္ထိ၊ ဖြစ်၏။ တတော၊ ထိုအခါမှ၊ ပဘတိ၊ စ၍၊ အတုတ္ထော၊ အချည်းနှီးမဟုတ်ဘဲ၊ ဗျာနမညော၊ ဗျာနညောင်စောင်း၌လျောင်းချသည်၊ အတ္ထိ၊ ဖြစ်၏။ ဣဒံပလံ၊ ဤအကျိုးသည်၊ ဝိသိဒါနဿ၊ ထုံလျှိုအလှူ၏။ ဖလံ၊ အကျိုးတည်း။ ဇိနော၊ မြတ်စွာဘုရားအေးလည်းကောင်း၊ ဂဏဝရုတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံဇော၊ သံဇာအားလည်းကောင်း၊ ဝိဗ္ဗောဟနေစ၊ ခေါင်းအုန်းတို့ကို၊ ဒတ္တာ၊ ယူ၍၊ မမ၊ ငါ၏။ ကမ္မာနုတ္တဝိကော၊ ကံအားထျောက်ပတ်ကုန်သော၊ ဆာနိသံဇော၊ ခြောက်ပါးသောအခါနိဿယတို့ကို၊ အနုဘာမိ၊ ခံစားရ၏။ ဥတ္တိကော၊ သားမွေးအသောသွတ်ကုန်သော၊ ဝိဗ္ဗောဟနေစ၊ ခေါင်းအုန်းတို့ကိုလည်းကောင်း၊ ပဒုမကော၊ ပဒုမာဝတ်ဆံအစာသွတ်ကုန်သော၊ ဝိဗ္ဗောဟနေစ၊ ခေါင်းအုန်းတို့ကိုလည်းကောင်း၊ တထော၊ ထိုမှတစ်ပါး၊ ယောဟိတစန္ဒနေ၊ စန္ဒကူးနီသွတ်ကုန်သော၊ ဝိဗ္ဗောဟနေစ၊ ခေါင်းအုန်းတို့ကိုလည်းကောင်း၊ မမ၊ ငါ့အား၊ သဒါ၊ အခါခပ်သိမ်း၊ ဥတ္တမင်္ဂံ၊ ဥက္ခောင်းသည်၊ ဥပါဓေမိ၊ အုန်းရ၏။ အဠာရိကော၊ အင်္ဂါရှစ်ပါးရှိကုန်သော၊ မဂ္ဂာဓေ၊ မြတ်သောမင်္ဂါတို့ကိုလည်းကောင်း၊ စတုရောပဒေယ၊ ဖိုလ်လေးပါးရှိကုန်သော၊ သာမညော၊ သာမညဖိုလ်တို့ကိုလည်းကောင်း၊ ဧကသုထိမင်္ဂါဖိုလ်တို့၌၊ ဥာဏံ၊ ဥာဏံကို၊ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊ နိစ္စကလိဏံ၊ အခါခပ်သိမ်း၊ ဝိဟာဓေ၊ နေရ၏။ ဒါနေ၊ ပေးကမ်းခြင်း၌လည်းကောင်း၊ ဒမေ၊ အရှေ့ကိုဆုံးမခြင်း၌လည်းကောင်း၊ သံယမေစ၊ စောင့်

စည်းခြင်း၌ ထည်းကောင်း၊ အပ္ပမညာသု၊ အပ္ပမညာတို့၌လည်းကောင်း၊
 ချီသု၊ ချီပဏ္ဍိတသညတို့၌လည်းကောင်း၊ တေသု၊ ထိုတရားတို့၌၊ ဥာဏံ၊
 ဥာဏံ ဟို၊ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊ သဗ္ဗကာလိကံ၊ အခါခပ်သိမ်း၊ ဝိဟာရေ၊
 နေရ၏။ ၂၀-ဝတ္ထဝ၊ ဝတ်၌လည်းကောင်း၊ ဂုယေဝ၊ ဂုယံ၌လည်းကောင်း၊
 ပဋိပေ၊ အကျင့်၌လည်းကောင်း၊ အာစာရကိရိယာသုဝ၊ အကျင့်အမှုအရာ
 တို့၌လည်းကောင်း၊ တေသု၊ ထိုတရားတို့၌၊ ဥာဏံ၊ ဥာဏံ ဟို၊ ဥပ္ပါဒေတွာ၊
 ဖြစ်စေ၍၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ အဟံ၊ ငါသည်၊ ဝိဟာရေ၊ နေရ၏။ ၂၀-ကိ
 မေဝါ၊ စကြိုသွားခြင်း၌ ထည်းကောင်း၊ ပဝေနေဝါ၊ ကမ္မဋ္ဌာန်းအားထုတ်
 ခြင်း၌လည်းကောင်း၊ ဝိရိယေ၊ ဝိရိယ၌လည်းကောင်း၊ ဗောဓိပက္ခိယေ၊
 ဗောဓိပက္ခိယ၌လည်းကောင်း၊ တေသု၊ ထိုတရားတို့၌၊ ဥာဏံ၊ ဥာဏံ ဟို၊
 ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊ သန္နိစ္စကံ၊ အလိုရှိတိုင်း၊ ဝိဟာရမိ၊ နေရ၏။ ၂၀-သိလံ၊
 သိလလည်းကောင်း၊ သမာဓိ၊ သမာဓိလည်းကောင်း၊ ပညာစ၊ ပညာလည်း
 ကောင်း၊ ဝိရတ္တိစ၊ အရဟတ္တဖိုလ်လည်းကောင်း၊ တေသု၊ ထိုတရားတို့၌၊
 ဥာဏံ၊ ဥာဏံ ဟို၊ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍၊ သုခံ၊ ချမ်းသာစွာ၊ အဟံ၊ ငါသည်၊
 ဝိဟာရမိ၊ နေရ၏။ ၂၀-နိဗ္ဗာ၊ မြတ်စွာဘုရားအားလည်းကောင်း၊ ဝဏ္ဏ
 မေ၊ မြတ်သောကိုက်ခြင်းသော၊ သံဗော၊ သံဗောအားလည်းကောင်း၊ ဗထ
 ဝိဒ္ဓေ၊ ပျဉ်ချပ်အင်းပျဉ်တို့ကို၊ ဒတွာ၊ လှူ၍၊ မမ၊ ငါ၏၊ ကမ္မာနုန္တဝိကေ၊ ကံ
 အားလျှောက်ပတ်ကုန်သော၊ ဧနိသံသေ၊ နှစ်ပါးသော အာနိသင်တို့ကို၊
 အနုဘောဝိ၊ ခံစားရ၏။ ၂၀-သောတ္ထမသေ၊ ရွှေဖြင့်ပြီးကုန်သော၊ မဏိမယေ၊
 ပတ္တမြားဖြင့်ပြီးကုန်သော၊ ဒန္တသာရမယေ၊ ဆင်စွယ်စွဲကူးနှစ်ဖြင့်ပြီးကုန်
 သော၊ ဗဟု၊ များစွာကုန်သော၊ ပလ္လင်္ဂီသေဋ္ဌေ၊ မြတ်သောလှိုင်တို့ကို၊
 ဝိန္ဒာမိ၊ ရ၏၊ ဣဒံ၊ ဤအကျိုးသည်၊ ဗသဝိဋ္ဌဿ၊ ပျဉ်ချပ်အင်းပျဉ်လှူခြင်း
 ၏၊ ဗလံ၊ အကျိုးတည်း၊ ၂၀-နိဗ္ဗာ၊ မြတ်စွာဘုရားအားလည်းကောင်း၊ ဝဏ္ဏ
 ဝရ ဣမေ၊ မြတ်သောကိုက်ခြင်းသော၊ သံဗော၊ သံဗောအားလည်းကောင်း၊
 ပါဒဝိဒ္ဓေ၊ ခြေဆေးအင်းပျဉ်တို့ကို၊ ဒတွာ၊ လှူ၍၊ မမ၊ ငါ၏၊ ကမ္မာနုန္တဝိကေ၊ ကံ
 အားလျှောက်ပတ်ကုန်သော၊ ဧနိသံသေ၊ နှစ်ပါးသော အာနိသင်တို့ကို၊
 အနုဘောဝိ၊ ခံစားရ၏။ ၂၀-ဗဟုကေ၊ များစွာကုန်သော၊ ယာနေ၊ ယာဉ်တို့
 ကို၊ ယာဉာမိ၊ ရ၏၊ ဣဒံ၊ ဤအကျိုးသည်၊ ပါဒဝိဋ္ဌဿ၊ ခြေဆေးအင်းပျဉ်
 အလှူ၏၊ ဗလံ၊ အကျိုးတည်း၊ ၂၀-ဒါသိဒါသာစ၊ ကျွန်မိန်းမကျွန်ယောကျ်ား
 တို့သည်လည်းကောင်း၊ ဘရိယာစ၊ မယားတို့သည်လည်းကောင်း၊ အညေ၊
 တပါးကုန်သော၊ ယေဝအနုဇီဝိနော၊ အကြင်ရှိ၍ အသက်မွေးသောသူတို့

သည့်လည်းကောင်း၊ ဝံ့ငါ့ကို၊ သမ္မာ၊ ကောင်းစွာ၊ ပရိ၊ ရေန္တေ၊ ထုတ်ကျွေး
ကုန်၏။ ဣဒံ၊ ဤအကျိုးသည်၊ ပါဒဝိဇ္ဇာ၊ ရွေးဆေးအင်းပျဉ်းအလှူ၏။
ဗယံ၊ အကျိုးတည်း။ ဂဏ၊ ဂရုတ္တမေ၊ မြတ်သော ဂိုဏ်းဖြစ်သော၊
သံစော၊ သံစာအား။ တေလ၊ အတ္တန္တု၊ နေ့ခြေနယ်ဆီတို့ကို၊ ဒတွာ၊ လှူ၍၊ မမ၊
ငါ၏၊ ကမ္မာနု၊ စွပ်ကေးကံအားထောက်ပတ်ကုန်သော၊ ပဉ္စာနိသံသေ၊ ငါးပါး
ကုန်သော အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ အဗျာဓိတာ၊ အနာ
မရှိသည်၏ အဖြစ်လည်းကောင်း၊ ရူပပထာ၊ အဆင်းလှသည်၏ အဖြစ်
လည်းကောင်း၊ ဝိပ္ပံ၊ လှိုင်စွာ၊ ဓမ္မနိသန္တိ၊ တာ၊ တရားကို စုစမ်းနိုင်သည်၏
အဖြစ်လည်းကောင်း၊ အန္တပါနဿ၊ ထမင် အဖျော်ကို၊ ဝေဘိတာ၊ ရသည်
၏အဖြစ်လည်းကောင်း၊ မမ၊ ငါ၏၊ အေယု၊ အသက်သည်၊ ပဉ္စမကံ၊ ငါးခု
မြောက်သော အကျိုးတည်း။ ဂဏ၊ ဂရုတ္တမေ၊ မြတ်သော ဂိုဏ်းဖြစ်သော၊
သံစော၊ သံစာအား။ သပ္ပိတေထဉ္စ၊ ထေပတ်ဆီကိုလည်း၊ ဒတွာနု၊ လှူ၍၊
မမ၊ ငါ၏၊ ကမ္မာနု၊ စွပ်ကေးကံအားထောက်ပတ်ကုန်သော၊ ပဉ္စာနိသံသေ၊
ငါးပါးကုန်သော အာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ထေမဝါ၊
အားသည် လည်းကောင်း၊ ရူပသမ္ပန္နော၊ အဆင်းနှင့် ပြည့်စုံခြင်းသည်
လည်းကောင်း၊ သဒါ၊ အခါခပ်သိမ်း၊ ပဟဋ္ဌ တနုဇော၊ ရှင်သော ကံထံ
အမွှေးအရေ ရှိခြင်းသည် လည်းကောင်း၊ အဗျာဓိ၊ အနာ မရှိခြင်းသည်
လည်းကောင်း၊ ဝိသဒေါ၊ သန့်ရှင်းခြင်း သည်လည်းကောင်း၊ ဟောမိ၊
ဖြစ်၏။ ဣဒံ၊ ဤအကျိုးသည်၊ သပ္ပိ တေလဿ၊ ထေပတ်ဆီအလှူ
၏၊ ဗယံ၊ အကျိုးတည်း။ ဗုဒ္ဓေ၊ မြတ်စွာဘုရားအားလည်းကောင်း၊ ဂဏ
ဂရုတ္တမေ၊ မြတ်သော ဂိုဏ်းဖြစ်သော၊ သံစော၊ သံစာအားလည်းကောင်း၊
မုခသောဓနကံ၊ ခံတွင်းအထုံကို၊ ဒတွာ၊ လှူ၍၊ မမ၊ ငါ၏၊ ကမ္မာနု၊ စွပ်
ကေး ကံအားထောက်ပတ်ကုန်သော၊ ပဉ္စာနိသံသေ၊ ငါးပါးကုန်သော အာ
နိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ဝိသုဒ္ဓ ကဏ္ဍော၊ စင်ကြယ်
သန့်ရှင်းသော ထည်ချောင်းရှိ၏။ မရုရဿဓော၊ သာယာသော အထံရှိ၏။
ကာသဿာယဝိ ဝိဇ္ဇိဟော၊ ကုတ်ဟီး နာချောင်းဆိုးမှ ကင်း၏။ သဒါ၊
အခါခပ်သိမ်းမေ၊ ငါ၏၊ ပုရတော၊ ရှေးမှ ဥပ္ပထဂန္ဓော၊ ကြည့်အနံ့သည်၊
ဥပဝါယတိ၊ လျှင်၏။ ဗုဒ္ဓေ၊ မြတ်စွာဘုရားအားလည်းကောင်း၊ သံစော၊
သံစာအားလည်းကောင်း၊ သမ္ပန္နံ၊ အဆင်းအနံ့ အရသာနှင့် ပြည့်စုံသော၊ ဓမ္မ
နိ၊ ဓာန်းကို၊ ဒတွာနု၊ လှူ၍၊ အမတံ၊ သေခြင်းကင်းသော၊ ဝိတ္တံ၊ မိမိဥစ္စာဖြစ်
သော၊ ကာယဂတ္တသတံ၊ ကာယဂတာသတိကို၊ တုဉ္ဇာမိ၊ သုံးဆောင်ရ၏။

ဇိနော၊ မြတ်စွာထုရားအားလည်းကောင်း၊ ဂဏထ၊ ဂိုဏ်းသံဃာအားလည်း
ကောင်း၊ ဝဏ္ဏဝဏ္ဏဝဏ္ဏဝဏ္ဏဝေတံ၊ အဆင်းအနံ့ အရသာနှင့်ပြည့်စုံသော၊ မေရု၊
ပျားကို၊ ဒတ္တော၊ ဣန္ဒြိယ၊ အနုပဓံ၊ ဥပမာရှိသော၊ အတုလိယံ၊ မနှိုင်းယှဉ်နိုင်သော
ဝိဝေကံ၊ ခပ်ဝပ်ပြင်သော၊ ဝိရုတ္တိရသံ၊ ဝိရုတ္တိတည်းဟူသောအရသာကို၊ အ
ဟံ၊ ဝါထည်း၊ ပဝိ၊ သောက်ရပြီ၊ ၊ ဗုဒ္ဓေ၊ ထုရားမြတ်အားလည်းကောင်း၊
ဂဏဝဂ္ဂတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံဃော၊ သံဃာအားလည်း
ကောင်း၊ ယထာဘူတံ၊ ဖြစ်တိုင်းသော၊ ရသံ၊ အရသာကို၊ ဒတ္တော၊ ဣန္ဒြိယ၊ မေ၊
ဝါ၏၊ ကမ္မာနုန္တဝိကော၊ ကံအားလျောက်ပတ်ကုန်သော၊ စတုရော၊ ဖထေ၊ ထေး
ခုသော၊ ဒိသံ၊ တို့ကို၊ အနုဘောမိ၊ ခံစားရ၏၊ ၊ ဗုဒ္ဓေ၊ မြတ်စွာထုရားအား
လည်းကောင်း၊ ဂဏဝဂ္ဂတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံဃော၊ သံဃာ
အားလည်းကောင်း၊ အနုဗ္ဗ၊ ထမင်းကိုလည်းကောင်း၊ ပါနုဗ္ဗ၊ အဖျော်ကို
လည်းကောင်း၊ ဒတ္တော၊ ဣန္ဒြိယ၊ မေ၊ ဝါ၏၊ ကမ္မာနုန္တဝိကော၊ ကံအားလျောက်
ပတ်ကုန်သော၊ ဒသန္နိသံသော၊ ဆယ်ပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊
ခံစားရ၏၊ ၊ အာယုဝါ၊ အသက်ရှည်ခြင်းသည်လည်းကောင်း၊ ဗလဝါ၊
ခွန်အားသည်လည်းကောင်း၊ မိဒရော၊ တည်ကြည်ခြင်းသည်လည်းကောင်း၊
ဝဏ္ဏဝါ၊ အဆင်းထွခြင်းသည်လည်းကောင်း၊ ယသဝါ၊ အခြံအရံသည်လည်း
ကောင်း၊ သုခိ၊ ချမ်းသာခြင်းသည်လည်းကောင်း၊ အနုပါနုသ၊ ထမင်းအ
ဖျော်ကို၊ သာတိ၊ ရေခြင်းသည်လည်းကောင်း၊ သုရော၊ ရေနှင့်ခြင်းသည်လည်း
ကောင်း၊ သဒ္ဓါ၊ အခါခပ်တိုင်း၊ ပညာဏဝါ၊ ပညာရှိခြင်းသည်လည်းကောင်း၊
ဘဝေ၊ သံသရာဘဝ၌၊ သံသရန္တော၊ ကျင်လည်ရသော၊ အဟံ၊ ဝါထည်း၊
ဣမေဂုဏော၊ ဤအကျိုးတို့ကို၊ ပနိဝေဘော၊ ရ၏၊ ၊ သုဂတော၊ မြတ်စွာထုရား
အားလည်းကောင်း၊ ဂဏဝဂ္ဂတ္တမေ၊ မြတ်သောဂိုဏ်းဖြစ်သော၊ သံဃော၊ သံ
ဃာအားလည်းကောင်း၊ ဝုမံ၊ အခိုးကို၊ ဒတ္တော၊ ဣန္ဒြိယ၊ မေ၊ ဝါ၏၊ ကမ္မာနုန္တဝိ
ကော၊ ကံအားလျောက်ပတ်ကုန်သော၊ ဒသန္နိသံသော၊ ဆယ်ပါးသောအာနိ
သင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏၊ ၊ သုဂန္ဓဒေဟော၊ ကောင်းသောအနံ့
ရှိသောကိုယ်ရှိ၏၊ ယသဝါ၊ အခြံအရံရှိ၏၊ သီဗာပညောစ၊ သျှင်သောပညာ
သည်လည်းရှိ၏၊ ကိတ္တိယ၊ ကျော်စောခြင်းရှိ၏၊ ဗိက္ခပညော၊ ထက်သော
ပညာရှိ၏၊ သုရိပညော၊ မြေနှင့်တူသောပညာရှိ၏၊ ဟာသဂန္တိရပညဝါ၊
ရွှင်သောပညာနက်နဲသောပညာရှိ၏၊ ၊ ဝေပုလ္လဇဝနပညော၊ ပြန့်ပြော
သောပညာသျှင်သောပညာရှိ၏၊ ဘဝါဘဝေ၊ ဘဝကြီးငယ်၌၊ သံသရန္တော
ကျင်လည်ရသည်ရှိသော၊ တသေဝ၊ ထိုအခိုးအဖျော်၏သံသျှင်၊ ဝါဟသော၊

အစွမ်းကြောင့်၊ ဣဒါနိ၊ ယခုအခါ၌၊ သိဝံ၊ ချမ်းအေးသော၊ သန္တိ သုခံ၊ နိဗ္ဗာန်
 ချမ်းသာ၍၊ ပတ္တော၊ ရောက်၏။ မမ၊ ငါ၏။ အာဂတံ၊ အာရုံပြင်းသည်။
 ဝတ၊ စင်၏။ သွာဂတံ၊ ကောင်းသော အာရုံပြင်းသည်။ အာဝိ၊ ဖြစ်၏။ မမ၊ ငါ
 သည်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ သန္တိကော၊ အထံတော်၌။ တိသောပိဇ္ဇာ၊
 သုံးပါးသောပိဇ္ဇာတို့၌။ အနုပ္ပတ္တာ၊ ရောက်ထပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘု
 ရား၏။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။ မဟ္တံ၊ ငါသည်။ ကိ
 ထေသ၊ ကိလေသာတို့ကို။ ချာပိဘာ၊ ဖုတ်ကြီးသဖြင့် အပ်ကုန်ပြီ။ သဗ္ဗေ၊
 အလုံးစုံကုန်သော။ ဘဝါ၊ ဘဝတို့ကို။ သမူဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီ။ နာ
 ဂေါ၊ ဆင်ပြောင်သည်။ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို။ ဆေတွာ၊ မြတ်၍။ ဝိဟရတိ
 ဣဝ၊ နေသကဲ့သို့။ အနာသဝေါ၊ အာသဝေါမရှိဘဲ။ ဝိဟရမိ၊ နေ၏။
 စတသော၊ လေးပါးကုန်သော။ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်း
 ကောင်း။ အဋ္ဌ၊ ရှစ်ပါးကုန်သော။ ဣမေပိမောက္ခာပိစ၊ ဤပိမောက္ခတို့ကို
 လည်းကောင်း။ ဆဋ္ဌာ ဘိညာစ၊ ခြောက်ပါးသော အဘိညာဉ် တို့ကို
 လည်းကောင်း။ သန္တိကတာ၊ မျက်မှောက် ပြုအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်
 စွာဘုရား၏။ သံသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤ
 သို့လျှင်။ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော။ ပိလိန္ဒဝစ္ဆေထရော၊
 ပိလိန္ဒဝစ္ဆမထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အာသာသိတ္ထံ၊
 ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်
 အစဉ်ဖြင့်။ ပိလိန္ဒဝစ္ဆေထရဿ၊ ပိလိန္ဒဝစ္ဆမထေရ်၏။ ပဌမံ၊ ရှေးဦးစွာ
 သော၊ အပဒါနံ၊ အပဒါနိသည်။ သမတ္တံ၊ ပြီးပြီ။ ။

၄၀-ပိလိန္ဒဝစ္ဆဝဂ်-၃၉၄-သေထေရ်အပဒါနိ၊

ဟံသာဝတိယာ၊ ဟံသာဝတီအမည်ရှိသော၊ နဂဓေ၊ မြို့၌။ အဟံ၊ ငါသည်။
 ဝိထိသာမိ၊ ခရီးအရှင်သည်။ အဟောဝိ၊ ဖြစ်ပြီ။ မမ၊ ငါ၏။ ညာတိ၊ အဆွေ
 အမျိုးတို့ကို။ သမာနေတွာ၊ တပေါင်းတည်းရ၍။ ဣဒံစနံ၊ ဤစကားကို။
 အဖြဝိ၊ ဆိုပြီ။ လောကော၊ လောက၌။ ပုညက္ခေတ္တော၊ ကောင်းမှု၏။ စိုက်
 ပျိုးရာဖြစ်သော။ အနုတ္တရော၊ အတုမရှိသော။ သဗ္ဗလောကဿ၊ ခပ်သိမ်း
 သောလူအပေါင်း၏။ အဟုတိနံ၊ အဝေးမှဆောင်အပ်သော အပူဇော်ကို။ ပဋိဂ္ဂ
 ဟော၊ ခံတော်မူထိုက်သော။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ထောကော၊ လော
 က၌။ သမုပ္ပန္နာ၊ ဝှင်တော်မူ၏။ ဝတ္တိယာ၊ မင်းတို့သည်လည်းကောင်း။

နေဂမာစေဝ၊ နိဂုံးသူတို့သည်လည်းကောင်း၊ မဟာသာယာ၊ များသော
ဥစ္စာနှစ်ရှိကုန်သော၊ ဗြာဟ္မဏာစ၊ ပုဏ္ဏားတို့သည်လည်းကောင်း၊ ပသန္ဒ
စိတ္တာ၊ ကြည်ညိုသောစိတ်ရှိကုန်သည်ဖြစ်၍၊ သုမနာ၊ ဝမ်းမြောက်ကုန်သည်
ဖြစ်၍၊ တေ၊ ထိုသူတို့သည်၊ ပုဂဓမ္မံ၊ အပေါင်းတည်း အရပြုအပ်သော ကု
သိုလ်ကို၊ အကံသု၊ ပြုကြကုန်၏။ ။ ဟတ္ထာရောဟာ၊ ဆင်စီးသူရဲတို့သည်
လည်းကောင်း၊ အနိကဋ္ဌာ၊ မြင်းစီးသူရဲတို့သည် လည်းကောင်း၊ မှထိကာ၊
ရထားစီးသူရဲတို့သည် လည်းကောင်း၊ ပတ္တိကာရကာ၊ ခြေသည်သူရဲတို့
သည်လည်းကောင်း၊ ပသန္ဒစိတ္တာ၊ ကြည်ညိုသောစိတ်ရှိကုန်သည် ဖြစ်၍၊
သုမနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ တေ၊ ထိုသူတို့သည်၊ ပုဂဓမ္မံ၊ အပေါင်း
အရပြုအပ်သောကုသိုလ်ကို၊ အကံသု၊ ပြုကြကုန်၏။ ။ ဥဂ္ဂါစ ထင်ရှား
ကျော်စောခြင်းရှိကုန်သော၊ ရာဇပုတ္တာစ၊ မင်းသားတို့သည်လည်းကောင်း၊
ဝေထိသာနာစ၊ အသည်တို့သည် လည်းကောင်း၊ ဗြာဟ္မဏာစ၊ ပုဏ္ဏားတို့
သည်လည်းကောင်း၊ ပသန္ဒစိတ္တာ၊ ကြည်ညိုသောစိတ်ရှိကုန်သည်ဖြစ်၍၊
သုမနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ တေ၊ ထိုသူတို့သည်၊ ပုဂဓမ္မံ၊ အ
ပေါင်းအရပြုအပ်သောကုသိုလ်ကို၊ အကံသု၊ ပြုကြကုန်၏။ ။ အာဇ္ဇာရိကာ
စ၊ စိုသည့်တို့သည်လည်းကောင်း၊ ကပ္ပကာစ၊ ဆေးဏ္ဍာသည်တို့သည်
လည်းကောင်း၊ နှာပကာစ၊ ရေချိုးသွားတို့သည်လည်းကောင်း၊ မာဏာကာ
ရာစ၊ ပန်းသည်တို့သည်လည်းကောင်း၊ ပသန္ဒစိတ္တာ၊ ကြည်ညိုသောစိတ်ရှိ
ကုန်သည်ဖြစ်၍၊ သုမနာ၊ ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ တေ၊ ထိုသူတို့သည်၊
ပုဂဓမ္မံ၊ အပေါင်းအရပြုအပ်သောကုသိုလ်ကို၊ အကံသု၊ ပြုကြကုန်၏။ ။
ရဇကာစ၊ ကဝါသည်တို့သည်လည်းကောင်း၊ ပေသကာရာစ၊ ရက်ကန်း
သည်တို့သည်လည်းကောင်း၊ စမ္ပကာရာစ၊ သားရေနုယ် သွားတို့ သည်
လည်းကောင်း၊ နှာပိကာ၊ ရေချိုးသွားတို့သည်လည်းကောင်း၊ ပသန္ဒစိတ္တာ၊
ကြည်ညိုသောစိတ်ရှိကုန်သည်ဖြစ်၍၊ သုမနာ၊ ဝမ်းမြောက်ကုန်သည်
ဖြစ်၍၊ တေ၊ ထိုသူတို့သည်၊ ပုဂဓမ္မံ၊ အပေါင်းအရပြုအပ်သောကုသိုလ်ကို၊
အကံသု၊ ပြုကြကုန်၏။ ။ ဥသုကာရာစ၊ မြားသွားတို့သည်လည်းကောင်း၊
ဘမကာရာစ၊ ပွတ်သမားတို့သည်လည်းကောင်း၊ စမ္ပကာရာစ၊ သားရေ
နုယ်သမားတို့သည်လည်းကောင်း၊ တစ္ဆကာစ၊ တစဉ်းသမားတို့သည်လည်း
ကောင်း၊ ပသန္ဒစိတ္တာ၊ ကြည်ညိုသော စိတ်ရှိကုန်သည်ဖြစ်၍၊ သုမနာ၊
ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ တေ၊ ထိုသူတို့သည်၊ ပုဂဓမ္မံ၊ အပေါင်းအရပြု
အပ်သောကုသိုလ်ကို၊ အကံသု၊ ပြုကြကုန်၏။ ။ ကမ္မာရာ၊ ပန်းပဲသမားတို့

သည်သည်ကောင်း၊ သောဏ္ဍကရာဇ၊ ရွှေပန်းထိန်သည်တို့သည်လည်း
ကောင်း၊ ကထာ၊ ထိုမှတစ်ပါး၊ တိပုဏ္ဏဟကရာဇ၊ သလွဲသမားပန်းကုန်း
သမားတို့သည်လည်းကောင်း၊ ပသန္နိတ္ထာ၊ ကြည်ညိုသောစိတ်ရှိသူသည်
ဖြစ်၍၊ သုမနာ၊ ပမ်းခြေကံကုန်သည်ဖြစ်၍၊ တေ၊ ထိုသူတို့သည်၊ ပုဂဓမ္မံ၊
အပေါင်းအရရှိအပ်သောကုသိုလ်ကို၊ အကံသု၊ ပြုကြကုန်၏။ ။ ဘဝက
သုခစားတို့သည်လည်းကောင်း၊ စေတနာစေတ၊ အစေအပါးခံသောသူတို့
သည်လည်းကောင်း၊ ဗဟု၊ များစွာကုန်သော၊ ဒါသကမ္မကရာဇ၊ ကျွန်အမှု
လုပ်တို့သည်လည်းကောင်း၊ ယထာသကောနထာမေန၊ မိမိအစွမ်းအားဖြင့်၊
တေ၊ ထိုသူတို့သည်၊ ပုဂဓမ္မံ၊ အပေါင်းအရရှိအပ်သောကုသိုလ်ကို၊ အကံသု
ပြုကုန်၏။ ။ ဥဒဟာရာ၊ ရေခပ်သောသူတို့သည်လည်းကောင်း၊ ကဋ္ဌဟာ
ရာ၊ ထင်းခွေသောသူတို့သည်လည်းကောင်း၊ ကဿကာ၊ လယ်လုပ်သော
သူတို့သည်လည်းကောင်း၊ တိတဟာရကာ၊ မြက်ရိတ်သောသူတို့သည်
လည်းကောင်း၊ ယထာသကောနထာမေန၊ မိမိအစွမ်းအားဖြင့်၊ တေ၊ ထိုသူတို့
သည်၊ ပုဂဓမ္မံ၊ အပေါင်းအရရှိအပ်သောကုသိုလ်ကို၊ အကံသု၊ ပြုကုန်၏။ ။
ပုပ္ဖိကာ၊ ပန်းသမားတို့သည်လည်းကောင်း၊ မာလိကာ၊ ပန်းကုန်းသမားတို့
သည်လည်းကောင်း၊ ဗန္ဓိကာ၊ ဟင်းရွက်ရောင်းသောသူတို့သည်လည်း
ကောင်း၊ ဗထဟာရကာ၊ သစ်သီးရောင်းသောသူတို့သည်လည်းကောင်း၊
ယထာသကောနထာမေန၊ မိမိအစွမ်းအားဖြင့်၊ တေ၊ ထိုသူတို့သည်၊ ပုဂဓမ္မံ၊
အပေါင်းအရရှိအပ်သောကုသိုလ်ကို၊ အကံသု၊ ပြုကုန်၏။ ။ ဂဏိကာ၊
ပြည်မျက်စိတို့သည်လည်းကောင်း၊ ကုမ္ဘဒါထိစ၊ အိုးရွက်သောကျွန်မိန်းမ
တို့သည်လည်းကောင်း၊ သုဒိကာ၊ ဟင်းချက်သောသူတို့သည်လည်း
ကောင်း၊ မန္တိကာ၊ ဝါးရောင်းသောသူတို့သည်လည်းကောင်း၊ ယထာသ
ကောနထာမေန၊ မိမိအစွမ်းအားဖြင့်၊ တေ၊ ထိုသူတို့သည်၊ ပုဂဓမ္မံ၊ အပေါင်း
အရရှိအပ်သောကုသိုလ်ကို၊ အကံသု၊ ပြုကုန်၏။ ။ ဘော၊ အိုအချင်းတို့၊
ထေ၊ လာကြကုန်၊ သဗ္ဗေ၊ အထုံးရုံကုန်သောငါတို့သည်၊ သမာဂတိံ၊ အညီ
အညွတ်စည်းဝေးကြကုန်၍၊ ဧကတော၊ တပေါင်းတည်း၊ ဂဏံ၊ ဂိုဏ်းကို၊
ဗဒ္ဓါမ၊ ဖွဲ့ကုန်အံ့၊ အနုတ္တရေ၊ အထူးမရှိသော၊ ပုညက္ခေတ္တေ၊ ကောင်းမှု၏ပိုက်
ပျိုးရာခေတ်၌၊ အဓိကာရံ၊ ပူးဇော်သက္ကာရကို၊ ကရိယာမ၊ ပြုကြကုန်အံ့။ ။
တေ၊ ထိုသူတို့သည်၊ မမ၊ ငါ၏၊ ဝစနံ၊ စကားကို၊ သုတွာ၊ ကြားကုန်၍၊ တာဝ
ဒေ၊ ထိုခဏ၌၊ ဂဏံ၊ ဂိုဏ်းကို၊ ဗဒ္ဓိံသု၊ ဖွဲ့ကြကုန်၏။ ။ ဘိက္ခုဝင်စံသံ၊
ရဟန်းသံဃာအား၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ဥပဋ္ဌာနုသာထံ၊ ညီမူ

ရာစရပ်ကို၊ ကာရယံ၊ ပြုကြကုန်၏။ တံသာလံ၊ ထိုညီမူရ၊ စရပ်ကို၊ နိဋ္ဌာ
ပေတွာန၊ ပြီးဆုံးစေ၍၊ ဥဒစ္စေ၊ တက်ကြွသောစိတ်ရှိသည်ဖြစ်၍၊ တုဋ္ဌမာန
သော၊ နှစ်သက်သောစိတ်ရှိ သည် ဖြစ်၍၊ ဘေဟိသဗ္ဗေဟိ၊ ထိုအလုံးရံ တို့ဖြင့်
ပဓာနကော၊ ခြံရံ၍၊ သမ္ပန္နံ၊ မြတ်စွာဘုရားသို့ ဥပသင်္ကမိ၊ ကပ်ပြီ။ ထော
ကနာထံ၊ လောက၏ကိုးကွယ်ရာဖြစ်တော်မူသော၊ နရာသထံ၊ လူတို့ထက်
မြတ်တော်မူသော၊ သမ္ပန္နံ၊ မြတ်စွာဘုရားသို့၊ ဥပသင်္ကမိ၊ ကပ်၍၊ သတ္ထု
နော၊ မြတ်စွာဘုရား၏၊ ဝါဒေး၊ ခြံတော်တို့ကို၊ ဝနိတ္တာ၊ ရှိခိုး၍၊ ဣဒံဝစနံ၊ ဤ
စကားကိုးအဖြစ်၊ ဝျော့ကပ်ပြီ။ ဝီရ၊ ကြီးသောထုံလ ရှိတော်မူသော
မြတ်စွာဘုရား၊ တီဏိသတာ၊ သုံးရာကုန်သော၊ ဣမေဝရိသာ၊ ဤယော
ဂျ၊ ဝေဟိ သည်၊ ဧကတောဂတာ၊ တပေါင်းတည်းကိုးဖွဲ့ကုန်သည်ဖြစ်၍၊
ရနံ၊ မြတ်စွာဘုရား၊ တုဝံ၊ အရှင်ဘုရားကို၊ သုကတံ၊ ကောင်းစွာပြုအပ်
သော၊ ဥပဋ္ဌာနသထံ၊ ညီမူရာစရပ်ကို၊ နိယျာဇေန္တိ၊ အပ်နှင်းကုန်၏။ ။

၀ တိက္ခာသံဃာသမ၊ ရာဂနိသံဃာ၏၊ ဝုရတော၊ ရှေး၌၊ စက္ခုမာ၊ မြတ်စွာဘုရား
သည် သမ္ပုဒိန္နတု ခံတော်မူသော၊ တီဏိသတာနိ၊ သုံးရာသော သူတို့ကို၊
ဝုရတော၊ ရှေး၌၊ ဣမာဂါထာ၊ ဤဂါထာတို့ကို၊ အသာသထံ၊ ယောတော်မူ၏
တီ ဝိသတာပိစ၊ သုံးရာသော သူတို့သည်လည်းကောင်း၊ ဇေဋ္ဌာစ၊ အကြီး
သည်သည်ကောင်း၊ ဧကတော၊ တပေါင်းတည်း၊ အနုဝတ္ထိံ သု၊ အစဉ်လိုက်
ကြကုန်၏။ သဗ္ဗေ၊ ခပ်သိမ်းသော သူတို့သည်၊ ဧကတော၊ တပေါင်းတည်း၊ က
ရိတွာန၊ ပြု၍၊ သတ္တိဟိ၊ စည်းစိမ်တို့ဖြင့်၊ အနုဘဝိသထံ၊ ခံစားကြကုန်
ထက္ကံ။ ပစ္စိမေဘဝသမ္ပတ္တေ၊ အဆုံးစွန်သောဘဝသို့ရောက်သည်ရှိသော်၊
ဝိဘိဘာဝံ၊ ချမ်းအေးသည်ဖြစ်၍ဖြစ်သော၊ အနုတ္တရံ၊ အတုမရှိသော၊ အဇ
ရံ၊ အိုခြင်းမရှိသော၊ အမတံ၊ သေခြင်းကင်းသော၊ သန္တံ၊ ငြိမ်သက်သော၊
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ ပဿပမိ ဝထံ၊ မြင်ရကုန်ထက္ကံ။ သမ္ပညတမနုတ္တ
ရော၊ အလွန်မြတ်သော သမ္ပညတညာဏ်၏ အဖြစ်သို့ရောက်သော၊ ဗုဒ္ဓေါ၊
မြတ်စွာဘုရားသည်၊ ဝေ၊ ဤသို့၊ ဝိယာကဝသိ၊ ဖြေကြားတော်မူ၏၊ ဗုဒ္ဓဿ၊
မြတ်စွာဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ သုတွာ၊ ကြား၍၊ သောမနသံ၊
ဝမ်းမြောက်ခြင်းကို၊ ပဓေယံ ခံစားကုန်ပြီ။ တံ သကပ္ပသဟာသာနိ၊
ကမ္ဘာသုံးသောင်းတို့ပတ်လုံး၊ အဟံ၊ ငါသည်၊ ဒေဝဏောကေ၊ နတ်ပြည်၌၊
ရမိ၊ မွေ့လျော်ရပြီ၊ ပဉ္စသတံ၊ အကြိမ်ငါးရာ၊ ဒေဝဗိပေါ၊ နတ်တို့၏အရှင်
သည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရပမိ၊ ပြုပြီ။ ။
သဟာသာက္ခတ္တံ၊ အကြိမ်တထောင်၊ စက္ခုတ္တိ၊ စက္ခုရတနာကိုလည်းစေ

တတ်သော၊ အဟံ၊ ငါသည်၊ ရာဇာစ၊ မင်းသည်လည်း၊ အဟောထိ၊ ဖြစ်ပြီး၊
 ဒေဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ ကရောန္တံ၊ ပြုသောငါ၊ အား၊ မဟာဒေဝါ၊
 များသောနတ်ကိုသည်၊ ဓံ၊ ငါ့ကို၊ အဝဋ္ဌံ၊ သု၊ ရှိပိုးကုန်၏၊ ဣမောနု
 သကော၊ ဤလူ့ပြည်၌၊ ရန္တံ၊ မင်းအဖြစ်ကို၊ ကာရိတေ၊ ပြုသည်ရှိသော်၊ ပရိ
 သာ၊ ပရိသာတ်တို့သည်၊ ဗဒ္ဒဝါ၊ အဆွေခင်ပွန်းတို့သည်၊ ဟောန္တိ၊ ဖြစ်ကုန်
 ၏၊ ပစ္ဆိမောဘဝသမ္ပတ္တေ၊ အဆုံးဘဝသို့ရောက်သည်ရှိသော်၊ ဝါထိဋ္ဌော
 နာမ၊ ဝါထိဋ္ဌအမည်ရှိသော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်များသည်၊ အဝဇိတိ၊ ကာရိ
 နိစယော၊ ဟုဇေရှင်ဆယ်ဥစ္စာကြွယ်၏၊ အဟံ၊ ငါသည်၊ တဿ၊ ထိုဝါသေဋ္ဌ
 ပုဂ္ဂိုလ်၏၊ ပုတ္တော၊ သားသည်၊ အဟောထိ၊ ဖြစ်ပြီး၊ မမ၊ ငါ၏၊ နာမံ၊ အမည်
 သည်၊ သေသော၊ ဣတိ၊ သေထမည်၏၊ ဆဋ္ဌဏံ၊ အင်္ဂါခြောက်ပါးရှိသော
 ဗေဒင်၌၊ ပါရမီ၊ ဝတော၊ ကမ်းတဘက်သို့ရောက်၏၊ သထိသေဟိ၊
 တပည့်တို့ဖြင့်၊ ပုရက္ခတော၊ ခြံရံလျက်၊ ဗဟိ၊ ဝိဟာရံ၊ မြင်းခေါင်းဖြင့်ထွည့်
 လည်ခြင်းကို၊ ဝိစရံ၊ ဝိစရန္တော၊ ထွည့်လည်သည်ရှိသော်၊ ဇဗ္ဗာ၊ ဘာရိက
 ဘာရိတ်၊ ခပ်ကျစ်ဝန်းဖြင့်ပြည့်သော၊ ပဋိယတ္တာဟုတ်၊ စီရင်အပ်သောပူဇော်
 ဘွယ်ရှိသော၊ ကေနိယံ၊ နာမတာပသံ၊ ကေနိယ အမည်ရှိသော ရသေ့ကို၊
 ဒိသ္မာ၊ မြင်၍၊ ဣဒံ၊ စနံ၊ ဤစကားကို၊ အဗြဟံ၊ ဆိုပြီး၊ ဘော၊ အချင်းကေနိယ၊
 ကော၊ သင်ကေနိယအား၊ အာဝါ၊ ဟောဝါ၊ ထွီးပေးခြင်းသည်လည်း၊ ဘဝိ၊ သာ
 တိ၊ ဖြစ်ထွက်သော၊ ဝိဝါ၊ ဟောဝါ၊ ထွီးယူခြင်းသည်လည်း၊ ဘဝိ၊ သာ၊ တိ၊
 ဖြစ်ထွက်သော၊ တော၊ သင်ကေနိယသည်၊ ရာဇာဝါ၊ ဗိမ္ဗိသာရမင်းကိုသော်
 လည်း၊ နိမန္တိ၊ တော၊ ဘိတ်အပ်သော၊ ဣတိ၊ ဤသို့၊ ပုစ္ဆိံ၊ မေးပြီး၊ ဘော၊
 အိုးသလ၊ အဟံ၊ ငါသည်၊ အာဟုတိ၊ ယထာကို၊ ယိဋ္ဌကာမော၊ ပူဇော်လို
 သည်ဖြစ်၍၊ ဒေဝသမ္ပတေ၊ ဗြဟ္မဋ္ဌာသားဟုသရတ်အပ်ကုန်သော၊ ဗြာဟ္မဏော၊
 ပုဂ္ဂိုလ်တို့ကို၊ နနိမန္တေ၊ မိ၊ မထိတ်၊ ရာဇာနံ၊ ဝိမ္ဗိသာရမင်းကို၊ နနိမန္တေ၊
 မိ၊ မထိတ်၊ မေ၊ ငါ့အား၊ အာဟုတိ၊ ယထာသည်၊ နဝိဇ္ဇတိ၊ မရှိ၊ မယျံ၊ ငါ့
 အား၊ အာဝါ၊ ဟော၊ ထွီးပေးခြင်းသည်၊ နတ္ထိ၊ မရှိ၊ မေ၊ ငါ့အား၊ ဝိဝါ၊ ဟော၊
 ထွီးယူခြင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ သက္ခိ၊ နံ၊ သာ၊ ကိဝင်မင်းတို့၏၊ နန္ဒိ၊ ဇနု၊ နော၊
 နှစ်သက်ခြင်းကို ဖြစ်စေတတ်သော၊ သဒေဝကော၊ နတ်နှင့် ထက္ခသော၊
 သောကော၊ သောကန္တံ၊ သေဋ္ဌော၊ မြတ်တော်မူသော၊ သဗ္ဗထော၊ ကဟိ
 တတ္ထာယ၊ အလုံးစုံသောသောက၏အကျိုးစီးပွားအလို၌၊ သဗ္ဗသတ္တသုခါ
 ဝဟော၊ ခပ်သိမ်းသော သတ္တဝါတို့အား ချမ်းသာကုန်ဆောင်တတ်သော၊
 သေသုဋ္ဌော၊ ထိုမြတ်စွာဘုရားကို၊ အတ္ထာယန္တေ၊ မေ၊ ငါသည်၊ နိမန္တိ၊ တော၊

ပင့်ထိတ်အပ်၏။ ထေ၊ ထိုအရွှေကိုစီရင်ခြင်းသည်၊ တဿ၊ ထိုမြတ်စွာ
 ဘုရား၏အကျိုး၌၊ ပဋိယဒါနံ၊ စီရင်ခြင်းတည်း။ တိမ္မရူသကဝတ္ထောတော၊
 ဟည်သီးအဆင်းနှင့်တူသောအဆင်းရှိတော်မူသော၊ အပ္ပမေယျာ၊ မနှိုင်း
 ယှဉ်နိုင်သော၊ အနုပမော၊ ဥပမာမရှိသော၊ ရူပေန၊ အဆင်းအားဖြင့်၊ အာသ
 သော၊ မတူသော၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားကို၊ သွာတနာယ၊ နက်ဖြန်
 ဆွမ်းစားခြင်း၏အကျိုး၌၊ နိမန္တိတော၊ ပင့်ထိတ်အပ်၏။ ဥက္ကာရခပ
 ဟဋ္ဌော၊ ထွတ်ပြီးဦးပြီးသောရွှေကဲ့သို့သော၊ ခဒိဂေါရသန္တိတော၊ ရှားဖီး
 ကျိုးရနှင့်တူတော်မူသော၊ ဝိဇ္ဇူပမော၊ လျှပ်စစ်နှင့်တူတော်မူသော၊ မဟာ
 ဝိရော၊ ကြီးမြတ်သောလုံ့လရှိတော်မူသော၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရား
 ကိုးမေ၊ ဝါသည်၊ နိမန္တိတော၊ ပင့်ထိတ်အပ်၏။ ပဗ္ဗတဂ္ဂေ၊ တောင်ထိပ်
 ၌၊ အတ္တိယထာ၊ မီးအထွ်ကဲ့သို့သော၊ ဝုတ္ထမာသေဝစန္ဒိမာ၊ လပြည့်ဝန်းကဲ့
 သို့သော၊ နုဠိဝတ္ထသင်္ကါသော၊ ကျွမ်းအဆင်းကဲ့သို့သော၊ သောဗုဒ္ဓေါ၊
 ထိုမြတ်စွာဘုရားကိုမေ၊ ဝါသည်၊ နိမန္တိတော၊ ပင့်ထိတ်အပ်၏။ အသန္တိ
 တော၊ ကြောက်ရွံ့ခြင်းကင်းသော၊ ဘယာတိတော၊ ဘေးကိုလွန်တော်
 မူသော၊ ဘဝန္တကုရတော၊ ဘဝအဆုံးကိုပြုတော်မူတတ်သော၊ ရနိ၊ ရဟန်း
 ဖြစ်တော်မူသော၊ ဘိဟူပမော၊ ခြင်္သေ့နှင့်တူတော်မူသော၊ မဟာဝိရော၊
 ကြီးမြတ်သော လုံ့လရှိတော်မူသော၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားကို
 မေ၊ ဝါသည်၊ နိမန္တိတော၊ ပင့်ထိတ်အပ်၏။ ဗုဒ္ဓဓမ္မေ၊ ဘုရားကြေးစူး
 တို့ဖြင့်၊ ကုသထော၊ လိပ်မာတော်မူသော၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားကို
 ပရေဟိ၊ တပါးသောသူတို့သည်၊ အပ္ပသယော၊ မနှိပ်စက်နိုင်သော၊ နာဂ
 ပမော၊ ဆင်မင်းနှင့်တူတော်မူသော၊ မဟာဝိရော၊ ကြီးမြတ်သောလုံ့လရှိ
 တော်မူသော၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားကို၊ မေ၊ ဝါသည်၊ နိမန္တိတော၊
 ပင့်ထိတ်အပ်၏။ သဒ္ဓမ္မာရကုသထော၊ သူတော်ကောင်းတရားအထွင်
 ခွဲလိပ်မာတော်မူသော၊ ဗုဒ္ဓနာဂေါ၊ ဘုရားတည်းဟူသောကင်မင်းဖြစ်တော်
 မူသော၊ အသဒိသော၊ အတူရှိတော်မူသော၊ ဥသဘူပမော၊ ဥသဘူနှင့်
 တူတော်မူသော၊ မဟာဝိရော၊ ကြီးမြတ်သော လုံ့လ ရှိတော် မူသော၊
 သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားကို၊ မေ၊ ဝါသည်၊ နိမန္တိတော၊ ပင့်ထိတ်အပ်
 ၏။ အနန္တဝတ္ထော၊ အဆုံးမရှိသောကျေးဇူးရှိတော်မူသော၊ အဓိတယ
 သော၊ မနှိုင်းယှဉ်အပ်သောအခြံအရံရှိတော်မူသော၊ ဝိစိတ္တသဗ္ဗထက္ခတော၊
 ဆန်းကြယ်သော အလုံးစုံသော ထမ္ဘာရှိတော်မူသော၊ သက္ကုပမော၊
 ထိုကြားမင်းနှင့်တူတော်မူသော၊ မဟာဝိရော၊ ကြီးမြတ်သောလုံ့လရှိတော်

မူသော၊ သောဗုဒ္ဓေါ၊ ထိမြတ်စွာဘုရားကို၊ မေ၊ ငါသည်၊ နိမန္တိတော၊ ပင့်
 ဘိတ်အပ်၏။ ။ သီ၊ ဈာန်သမာပတ်၌ ထေရ်တော်မူသော၊ ဂဏီ၊ ဂိုဏ်း
 ရှိတော်မူသော၊ ပတာဝီ၊ ကြီးသောထုံ၊ သဂ္ဂိတော်မူသော၊ တေဇသီ၊
 ကြီးသော တန်ခိုးလည်းရှိတော်မူသော၊ ဒုရာသဒေါ၊ ချဉ်းဝံ့ သော၊ ဗြဟ္မ၊
 ပမော၊ ဗြဟ္မာနှင့်တူတော်မူသော၊ မဟာဝီရော၊ ကြီးမြတ်သောထုံ၊ သဂ္ဂိတော်
 မူသော၊ သောဗုဒ္ဓေါ၊ ထိမြတ်စွာဘုရားကို၊ မေ၊ ငါသည်၊ နိမန္တိတော၊ ပင့်
 ဘိတ်အပ်၏။ ။ ပတ္တ၊ ဓမ္မော၊ ရောက်အပ်သောတရားရှိတော်မူသော၊ ဒသ
 ဗလော၊ ကိုယ်အားညွှန်တော်အားရှိတော်မူသော၊ ဗထာဝီ၊ ဗထပါယုဂေါ၊
 အားတကာတို့ထက် လွန်သောအားအဆုံးသို့ရောက်တော်မူသော၊ ဓရဇာ
 ပမော၊ မြေကြီးနှင့်တူတော်မူသော၊ မဟာဝီရော၊ ကြီးမြတ်သောထုံ၊ သဂ္ဂိ
 တော်မူသော၊ သောဗုဒ္ဓေါ၊ ထိမြတ်စွာဘုရားကို၊ မေ၊ ငါသည်၊ နိမန္တိတော၊
 ပင့်ဘိတ်အပ်၏။ ။ သီ၊ သီဝီ၊ သမာပတ်ဇ္ဇော၊ သီလတည်းဟူသောလျှင်း
 တံပိုးတို့ဖြင့်ဖြမ်းသော၊ ဓမ္မဝိညာဏခေါ်သိတော၊ တရားအထူးကိုဘိတတ်
 သောညွှန်ဖြင့်ချောက်ချားတော်မူသော၊ ဥဒ္ဓမ္မိပမော၊ သရဒ္ဓရာနှင့်တူတော်
 မူသော၊ မဟာဝီရော၊ ကြီးမြတ်သောထုံ၊ သဂ္ဂိတော်မူသော၊ သောဗုဒ္ဓေါ၊
 ထိမြတ်စွာဘုရားကို၊ မေ၊ ငါသည်၊ နိမန္တိတော၊ ပင့်ဘိတ်အပ်၏။ ။ ဒုရာ
 သဒေါ၊ ချဉ်းဝံ့ သော၊ ဒုပ္ပသဟော၊ မဗျက်ဆီးနိုင်သော၊ အစလော၊ မထုန်
 ထုပ်သော၊ ဥဂ္ဂတော၊ မြင့်သော၊ ဗြဟ္မာ၊ ကျယ်သော၊ နေရုသမော၊ မြင်းရိုက်
 တောင်နှင့် တူတော်မူသော၊ မဟာဝီရော၊ ကြီးမြတ်သောထုံ၊ သဂ္ဂိတော်မူ
 သော၊ သောဗုဒ္ဓေါ၊ ထိမြတ်စွာဘုရားကို၊ မေ၊ ငါသည်၊ နိမန္တိတော၊ ပင့်ဘိတ်
 အပ်၏။ ။ အနန္တညာတော၊ အဆုံးမရှိသော ညွှန်တော်မူသော၊ သမ
 သမော၊ အတုမရှိသောရှေးဘုရားတို့နှင့်တူတော်မူသော၊ အတုထော၊ အတု
 မရှိသော၊ အဂ္ဂတံ၊ မြတ်သောအဖြစ်သို့၊ ဂတော၊ ရောက်တော်မူသော၊ ဇဂဇာ
 ပမော၊ ကောင်းကင်နှင့် တူတော်မူသော၊ မဟာဝီရော၊ ကြီးသောထုံ၊ သ
 ဂ္ဂိတော်မူသော၊ သောဗုဒ္ဓေါ၊ ထိမြတ်စွာဘုရားကို၊ မေ၊ ငါသည်၊ နိမန္တိ
 တော၊ ပင့်ဘိတ်အပ်၏။ ။ ပန္နု၊ သမံ၊ တဆဲ၊ ငါးခု မြောက်သော၊ ဘာ
 ထာဝီ၊ ဘာဏဝါရတည်း။ ။ ဘယတိတာနံ၊ တေးကို ထိတ်လန့်ကုန်
 သောသူတို့၏။ ပတိဇ္ဇာ၊ တည်ရာ ဖြစ်တော်မူသော၊ သရဏဂါယီနံ၊ ကိုး
 ကွယ်ခြင်းသို့ ရောက်ကုန်သော သူတို့၏။ တာဘော၊ ကိုးကွယ်ရာ ဖြစ်
 တော်မူသော၊ အသာသဂေ၊ သက်သာယာကို ရစေတတ်သော၊ မဟာ
 ဇီရော၊ ကြီးမြတ်သော ထုံ၊ သဂ္ဂိတော် မူသော၊ သောဗုဒ္ဓေါ၊ ထိမြတ်စွာ

ဘုရားကိုမေးဝါသည်၊ နိမန္တိတော၊ ပဋိတိတ်အင်္ဂါ၊ ဣဒ္ဓိမန္တာနံ၊ ဗညာဂ္ဂိ
သောသုတ္တံ၊ အာသယော၊ တည်ရာဖြစ်တော်မူသော၊ သုခထိနံ၊ ချမ်းသာ
ကိုရှာထေ့ရှိလှန်သောသုတ္တံ၊ ဗညက္ခတ္တံ၊ ကောင်းမှုခေတ်ဖြစ်တော်မူ
သော၊ ရတနာကရော၊ ရတနာ၏ဘည်ရာဖြစ်တော်မူသော၊ မဟာဝီရော၊
ကြီးမြတ်သောလုံ့လရှိတော်မူသော၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားကိုမေး
ဝါသည်၊ နိမန္တိတော၊ ပဋိတိတ်အင်္ဂါ၊ အာသယကော၊ သက်သာယာ
ကိုရစေတတ်သော၊ ဝေဒကရော၊ နှစ်သက်ခြင်းကိုပြုတတ်သော၊ သာမည
ဖထဒါယကော၊ သာမညဗိုလ်ကိုပေးတတ်သော၊ မေဓာပမော၊ ခိုလှမ်းနှင့်တူ
တော်မူသော၊ မဟာဝီရော၊ ကြီးမြတ်သောလုံ့လရှိတော်မူသော၊ သောဗုဒ္ဓေါ
ထိုမြတ်စွာဘုရားကိုမေးဝါသည်၊ နိမန္တိတော၊ ပဋိတိတ်အင်္ဂါ၊ လော
ကဓက္ခ၊ လူတို့၏မျက်စိဖြစ်တော်မူသော၊ မဟာတေဇော၊ ကြီးသောတန်ခိုး
ရှိတော်မူသော၊ သဗ္ဗတမပိနောဒနော၊ ခပ်ထိမ်းသောအရိက်ကိုပျော်တတ်
သော၊ သူရိယုပမော၊ နေနှင့်တူတော်မူသော၊ မဟာဝီရော၊ ကြီးသောလုံ့လရှိ
တော်မူသော၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားကိုမေးဝါသည်၊ နိမန္တိတော၊
ပဋိတိတ်အင်္ဂါ၊ အာရမ္မဏော၊ အာရုံခွဲထည်းကောင်း၊ ပိရတ္တိယု၊ အရ
ဟတ္တဗိုလ်တို့ခွဲထည်းကောင်း၊ သဘာပဒဿနော၊ သဘောကိုရှာထေ့ရှိ
သော၊ ရနိ၊ ရဟန်းမြတ်ဖြစ်တော်မူသော၊ စန္ဒူပမော၊ လနှင့်တူတော်မူ
သော၊ မဟာဝီရော၊ ကြီးမြတ်သောလုံ့လရှိတော်မူသော၊ သောဗုဒ္ဓေါ၊ ထို
မြတ်စွာဘုရားကိုမေးဝါသည်၊ နိမန္တိတော၊ ပဋိတိတ်အင်္ဂါ၊ လော
ကော၊ လောကန္တုသရသိတော၊ ကောင်းစွာတက်တော်မူသော၊ ဗုဒ္ဓေါ၊ သစ္စာ
ထေးပါးတရားကိုသိတော်မူသော၊ လက္ခဏေဟိ၊ လက္ခဏာတော်တို့ဖြင့်၊
အလင်္ကီတော၊ ဘန်သာဆင်တော်မူသော၊ အပ္ပမေယျော၊ မနှိုင်းယှဉ်နိုင်
သော၊ မဟာဝီရော၊ ကြီးမြတ်သောလုံ့လရှိတော်မူသော၊ သောဗုဒ္ဓေါ၊ ထို
မြတ်စွာဘုရားကိုမေးဝါသည်၊ နိမန္တိတော၊ ပဋိတိတ်အင်္ဂါ၊ ယာဿ၊
အကြင်မြတ်စွာဘုရား၏၊ ဥာဏံ၊ ဥာဏံတော်သည်၊ အပ္ပမေယျံ၊ မနှိုင်းယှဉ်
နိုင်၊ ယာဿ၊ အကြင်မြတ်စွာဘုရား၏၊ သီလံ၊ သီလသည်၊ အနုပဓံ၊ ဥပမာမရှိ၊
ယာဿ၊ အကြင်မြတ်စွာဘုရား၏၊ ပိရတ္တိ၊ အရဟတ္တဗိုလ်သည်၊ အသဒိသာ၊
အတူမရှိ၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားကိုမေးဝါသည်၊ နိမန္တိတော၊ ပဋိ
တိတ်အင်္ဂါ၊ ယာဿ၊ အကြင်မြတ်စွာဘုရား၏၊ ဖိတိ၊ ထည်ကြည်ခြင်း
သည်၊ အသဒိသာ၊ အတူမရှိ၊ ယာဿ၊ အကြင်မြတ်စွာဘုရား၏၊ ထာမော၊ အ
စွမ်းကို၊ အပိန္နိတော၊ မကြံအပ်၊ ယာဿ၊ အကြင်မြတ်စွာဘုရား၏၊ ပရတ္တ

မော၊လုံ့၊လင်္ကာ၊ဇေဋ္ဌော၊ကြီး၏။ သောဗုဒ္ဓေါ၊ထိုမြတ်စွာဘုရားကို၊မေ၊ငါ
သည်၊နိမန္တိတော၊ပင့်ဘိတ်အပ်၏။ ၊ရာဂေါ၊ ရာဂကိုလည်းကောင်း၊
ဒေါသော၊ ဒေါသကို လည်းကောင်း၊ မောဟော၊ မောဟ ကိုလည်း
ကောင်း၊သဗ္ဗေ၊ အလုံးစုံကုန်သော၊ဝိသာ၊ အဆိတ်နှင့်တူသောကိလေသာ
တို့ကို၊သမုဟတာ၊ ကောင်းစွာနှုတ်အပ်ကုန်၏။ အဂရပမော၊ ဆေးနှင့်တူ
တော်မူသော၊ မဟာဝိရော၊ ကြီးမြတ်သော လုံ့၊လင်္ကာတော်မူသော၊ သော
ဗုဒ္ဓေါ၊ထိုမြတ်စွာဘုရားကို၊မေ၊ငါသည်၊ နိမန္တိတော၊ပင့်ဘိတ်အပ်၏။ ၊
ကိလေသာဗျာဓိ၊ ကိလေသာတည်းဟူသော အနာကိုလည်းကောင်း၊ ဗဟူ
ဒုက္ခာ၊ များစွာသော ဆင်းရဲတို့ကို လည်းကောင်း၊ သဗ္ဗံ၊အလုံးစုံသော၊
တမံ၊အရိက်ကို၊ ဝိနောဒနော၊ ပယ်ဖျောက်တော် မူသော၊ ဝေဇ္ဇူ၊ပမော၊
ဆေးသမားနှင့် တူတော်မူသော၊ မဟာဝိရော၊ ကြီးသော လုံ့၊လင်္ကာတော်
မူသော၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာ ဘုရားကို၊ မေ၊ငါသည်၊ နိမန္တိတော၊
ပင့်ဘိတ်အပ်၏။ ၊ဘော၊အချင်းသေလရသေ၊ဗုဒ္ဓေါ၊ထိုဘုရားဟူ၍၊ပင်
ဝစနံ၊အကြင်စကားကို၊ဝဒေသိ၊ဆို၏။ ဧသောဗောသော၊ဤအသံသည်၊
သုဒုဗ္ဗဘော၊အလွန်ရခဲ၏။ဗုဒ္ဓေါဗုဒ္ဓေါ၊ထိုဘုရားထိုဘုရားဟူ၍၊ သုတ္တာ၊ကြား
၍၊မေ၊ငါ၊ အေး၊ဝိတိ၊ ဝိတိသည်၊ဥပပဇ္ဇထ၊ဖြစ်၏။ ၊မေ၊ငါ၏။ ဝိတိ၊ ဝိတိ
သည်၊အတ္တန္တရံ၊ကိုယ်တွင်း၌၊အဂဏ္ဍန္တံ၊မဆန့်ဘဲ၊ဗဟိ၊ အပသို့၊နိစ္စရော
ထွက်ကုန်၏။ သောအဟံ၊ထိုငါသည်၊ဝိတိမနော၊ ဝိတိဖြင့်ပြီးသောဝိတိရှိ
သည်၊သန္တော၊ဖြစ်လျက်၊ဣဒံ၊ဝစနံ၊ဤစကားကို၊ အဗြဝိ၊ဆိုပြီ။ ၊ထော
ကဇေဋ္ဌော၊ထောက၏အမှူးဖြစ်တော်မူသော၊နရာသဘော၊လူတို့ထက်မြတ်
တော်မူသော၊ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်၊ ကဟံ၊အတယ်အ
ရပ်၌၊အတ္ထိဒူခေါ၊ရှိသလော၊တတ္ထ၊ထိုအရပ်သို့၊ဂစ္ဆံ၊ဝင်၍၊ သွား၍၊သာမညဗ
လဒါယကံ၊သာမညဗိုလ်ကိုပေးတတ်သောမြတ်စွာဘုရားကို၊နမသဝိဿံ
ရှိခိုးအံ့၊ဒက္ခိတံဗဟု၊ လက်ျားမောင်းကို၊ပဂ္ဂဗ္ဗာ၊မြှောက်ချီ၍၊ ဝေဒဇာ
တော၊ နှစ်သက်ခြင်းရှိသည်ဖြစ်၍၊ ကတဂ္ဂဝီ၊ ချီသောလက်အုပ်ရှိသည်
ဖြစ်၍၊ သောက သလ္လဝိနောဒနံ၊ သောကတည်းဟူသော ပြောင့်တံသင်း
ကိုပယ်ဖျောက်တော် မူတတ်သော၊ ဓမ္မ ရာဇံ၊ တရား မင်းဘုရားကို၊
မေ၊ငါ၊အား၊ အာဝိက္ခိ၊ ပြောကြား၏။ ။ ဥဒေန္တံ၊ တက်သော၊ မဟာ
မေဇာံ၊ ချမ်းတိမ် တိုက်ကဲ့သို့သော၊ နိလံ၊ညိုသော၊ အဂ္ဂနုသန္ဓိထံ၊
မျက်စဉ်းတောင်ကဲ့သို့သော၊ နိသန္တံ၊ ထင်သော၊ သာဂရံဝိယံ၊သရဗ္ဗရာ
ကဲ့သို့သော၊ ဧတံ ဗပ ဘဝနံ၊ ထိုတောအုပ်ကို၊ ဗဿသိ၊ မြင်၏ထော၊

ဧတ္ထ၊ ဤတောအုတ်၌၊ အဒန္တမကော၊ မယဉ်ကျေးသောသူကို ယဉ်ကျေး
 အောင်ဆုံးမတော်မူတတ်သော၊ မုနိ၊ မြတ်စွာထုရားသည်၊ ဝိနယေယျ၊ ဆုံးမ
 တိုက်သောသူတို့ကို၊ ဝိနယန္တော၊ ဆုံးမတော်မူသည်လည်း၊ ဗောဓိပက္ခိယံ
 ဗောဓိပက္ခိယကို၊ ဗောဓေန္တော၊ သိစေတော်မူလျက်၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာ
 ထုရားသည်၊ ဝသတိ၊ နေတော်မူ၏၊ ဝိပါသိတော၊ ရေသိပ်သောသူ
 သည်၊ ဥဒကံ၊ ရေကို၊ ဝိစိနိဇ္ဈဝ၊ ရှာသကဲ့သို့၊ ဇိဂတ္ထိတော၊ အစာမွတ်သောသူ
 သည်၊ တောဇနံ၊ အစာကို၊ ဝိစိနိဇ္ဈဝ၊ ရှာသကဲ့သို့၊ ဝတ္ထဂိဇ္ဈါ၊ နွားငယ်၌ချစ်
 သော၊ ဂါဝိ၊ နွားမသည်၊ ဝတ္ထံ၊ နွားငယ်ကို၊ ဝိစိနိယတော၊ ရှာသကဲ့သို့၊ အဟံ၊
 ငါသည်၊ ဇိနံ၊ မြတ်စွာထုရားကို၊ ဝိစိနိံ၊ ရှာပြီ၊ ဇိနသန္တိကံ၊ မြတ်စွာထုရား
 အထံတော်သို့၊ ဝတ္ထန္တော၊ သွားသည်ရှိသော်၊ အာစာရဥပစာရညျ၊ အကျင့်ဥ
 ပစာ၌ လိပ်မာတော်မူသော၊ ဓမ္မာနု ဣဝိ၊ တရားအားလျှော်စွာ၊ သံစရံသံစ
 ရန္တော၊ ကောင်းစွာကျင့်စေလျက်၊ သကေသိသေ၊ မိမိတပည့်တို့ကို၊ သိက္ခာ
 ပေမိ၊ သင်စေ၏၊ ဝာဂဝန္တာ၊ မြတ်စွာထုရားတို့သည်၊ ဒုရာသဒါ၊ ချဉ်းဝံ
 ခဲကုန်၏၊ ဧကစာရိနော၊ အပေပ်မပါထယောက်ထည်းကိန်းသော၊ သိဟော
 ဝ၊ ခြင်္သေ့ကဲ့သို့၊ ဧကစရုဏော၊ တယေဝံတည်းသာကျင့်တော်မူ၏၊ မာယာ
 ဝါ၊ လူဆင်တို့၊ တုဋ္ဌေ၊ သင်တို့သည်၊ ပဒေ၊ ရှေ့၊ ခြေရာ၌၊ ပဒံ၊ နောက်ခြေရာကို၊
 နိက္ခိပန္တာ၊ ချနင်းကုန်လျက်၊ အာဂစ္ဆေယျာထ၊ ထာကြကုန်သော၊ ဧဝာ
 ရော၊ ကြမ်းသော၊ အာထိဝိသောယထာ၊ မြွေဟောက်ကဲ့သို့၊ ဒုရာသဒါ၊ ချဉ်း
 ဝံ၊ ခဲကုန်၏၊ ဧကသဒိ၊ မင်ဆံရှိသော၊ မိဂရာဇာဝ၊ ခြင်္သေ့မင်းကဲ့သို့၊ မဒ္ဓေါ၊
 ယစ်သော၊ ဓန္တိ၊ ထည်းသံသဖွယ်အစွယ်ရှိသော၊ ကုဉ္ဇရော၊ ဆင်သည်၊ ဒုရာ
 သဒေါဝ၊ ချဉ်းဝံ၊ ခဲသကဲ့သို့၊ ဧဝံ၊ ဤအတူ၊ ဗုဒ္ဓါ၊ ထုရားတို့သည်၊ ဒုရာသဒါ၊
 ချဉ်းဝံ၊ ခဲကုန်၏၊ မာဏဝါ၊ လူဆင်တို့၊ တုဋ္ဌေ၊ သင်တို့သည်၊ ဥက္ကာသိတဗ္ဗ၊
 ချောင်းညံ့ခြင်းကိုလည်းကောင်း၊ ဝိဝိတံ၊ ခြေဆစ်ခြင်းကို လည်းကောင်း၊
 အဇ္ဈုပေက္ခိယ၊ ချုပ်တည်း၍၊ ပဒေ၊ ရှေ့၊ ခြေရာ၌၊ ပဒံ၊ နောက်ခြေရာကို၊ နိက္ခိ
 ပန္တာ၊ ချကုန်လျက်၊ ဗုဒ္ဓသန္တိကံ၊ ထုရား၏အထံသို့၊ ဥပေထ၊ ကပ်ကြကုန်
 သော၊ မဒိသလ္လ္လာနဂရုကာ၊ ကိုယ်တော်တည်းကိန်းခြင်း၌အထေးပြုအပ်
 ကုန်၏၊ အပ္ပသဒ္ဓါ၊ နည်းသောအသံရှိကုန်၏၊ ဒုရာသဒါ၊ ချဉ်းဝံ၊ ခဲကုန်၏၊ ဒုဗ္ဗပ
 သကံ၊ မနာ၊ ကပ်ဝံ၊ ခဲကုန်၏၊ သဒေဝကော၊ နတ်နှင့်တကွသောလောက၌၊ ဂဗ္ဗ၊
 အထေးပြုအပ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ယဒါ၊ အကြင်အခါ၌၊ အ
 ဟံ၊ ငါသည်၊ ပဉ္စံ၊ ပြဿနာကို၊ ပုစ္ဆာမိ၊ မေး၏၊ မဒိသဗ္ဗာဒယာမိဝါ၊ ဝမ်း
 မြောက်ဝမ်းသာမှုလည်းပြောဟော၏၊ တဒါ၊ ထိုအခါ၌၊ အပ္ပသဒ္ဓါ၊ နည်းသော

အာပဒါနိကြကုန်သည်။ ဟောထ။ ဖြစ်ကြကုန်ထော၊ မုနိဘူတာဝ၊ ဆိတ်ဆိတ်ဖြစ်
ကုန်၍သာလျှင်၊ ထိဋ္ဌထ၊ ဖြစ်ကြကုန်ထော၊ နိဗ္ဗာနပတ္တိယာ၊ နိဗ္ဗာန်သို့
ရောက်ခြင်းငှါ၊ ခေမံ၊ ဘေးမရှိသော၊ ယံဓမ္မံ၊ အကြင်ဟုရားကို၊ သောသမ္မု
ဇ္ဈော၊ ထိုမြတ်စွာဘုရားသည်၊ ဒေသေတိ၊ ဟောတော်မူ၏၊ တပေဝတ္ထံ၊ ထို
ဟောတော်မူသောအနက်ကိုသာလျှင်၊ နိဿယမေထ၊ နာကြကုန်လော၊ သဒ္ဓမ္မ
သာနံ၊ သူးတတ်ကောင်းတရားကို၊ နာရခြင်းသည်၊ သုခံ၊ ချမ်းသာ၏၊
သမ္မုဇ္ဈံ၊ မြတ်စွာဘုရားသို့၊ ဥပသင်္ကမ္မကင်္ဂါ၊ အဟံ၊ ငါသည်၊ မုနိနာ၊ ဘုရား
နှင်း၊ သဗ္ဗောဒိ၊ ဝမ်းမြောက်ဝမ်းသာစကားပြောဟောပြု၊ တံကထံ၊ ထိုစကား
ကို၊ ဝိတိသာရေတွာ၊ ပြီးဆုံးစေ၍၊ ထက္ခဏေ၊ ထက္ခဏာတို့ကို၊ ဥပဝေယမိ၊
ရံစမ်းဆင်ခြင်ပြု၊ ဇ္ဈေလက္ခဏေ၊ နှစ်ပါးသောလက္ခဏာ၌၊ ကင်္ဂါပိ၊ ယုံ
မှားရှိ၏၊ ဟိ၊ သလက္ခဏေ၊ သုံဆယ်သောလက္ခဏာတို့ကို၊ ပသဒါမိ၊ မြင်၏၊
မုနိ၊ မြတ်စွာဘုရားသည်၊ ကောသောဟိတဝတ္ထဂုဗ္ဗံ၊ အအိပ်၌တည်သောအ
ဝတ်ဖြင့်၊ ဗျံ၊ ထွမ်းအပ်သော ယောကျ်ားမြတ်၏၊ နိမိတ်ကို၊ ဣဒ္ဓိယာ၊ တန်ခိုး
ဖြင့်၊ ဒသယိ၊ ပြုစောင့်မူ၏၊ ဇိဝှံ၊ သျှာတော်ကို၊ နိဗ္ဗာမယိတွာန၊ ထုတ်
တော်မူ၍၊ ကတ္ထုသောတေစ၊ နားထွင်းနှစ်ဖက်တို့ကိုလည်းကောင်း၊ နှာထိ
ကော၊ နှာခေါင်းနှစ်ဖက်တို့ကိုလည်းကောင်း၊ ပဋိမယိ၊ သုံးသပ်တော်မူနိုင်၏၊
ကောဝထံ၊ သက်သက်သော၊ နုသာဝုန္တံ၊ နဖူးပြင်အဆုံးတိုင်အောင်၊ ဇိနော၊
မြတ်စွာဘုရားသည်၊ သာဒယိ၊ ဗျံ၊ ထွမ်းတော်မူ၏၊ ဣ၊ ကဿ၊ ထိုမြတ်စွာ
ဘုရား၏၊ သဗ္ဗုဇ္ဈေ၊ ထက္ခဏာတော်ပယ်နှင့်တကွကုန်သော၊ ပရိပုဏ္ဏေ၊ ပြည့်
စုံကုန်သော၊ ထက္ခဏေ၊ ထက္ခဏာကြီးတို့ကို၊ အဟံ၊ ငါသည်၊ နိသ္မာ၊ မြင်၍၊
ဗုဒ္ဓေါတိ၊ ဘုရားဟူ၍၊ နိဗ္ဗံ၊ သိမ်းမြတ်ခြင်းသို့၊ ဂတံ၊ ရောက်၍၊ သသိသော
ဟိ၊ တပည့်တို့နှင့်တကွ၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ ဟိဟိသတေဟိ၊ တပည့်
သုံးရာတို့နှင့်၊ သဟိတော၊ တကွ၊ အနဂါရိယံ၊ အိပ်ရာမထောင်ရဟန်းဘောင်
၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ အမာသေ၊ ထွေသည်၊ အသမ္ပတ္တေ၊ မရောက်မီ၊ နိဗ္ဗု
တိ၊ နိဗ္ဗာန်သို့၊ သဗ္ဗေ၊ အစိုးရံ၊ ကုန်သောသူတို့သည်၊ ပတ္တာ၊ ရောက်ကုန်
သည်၊ အမ္ဘ၊ ဖြစ်ကုန်၏၊ အနုတ္တရေ၊ အထူးမရှိသော၊ ပုညက္ခေတ္တေ၊
ကောင်းမှုတည်းဟူသောခေတ်၌၊ ဧကေတော၊ တပေါင်းတည်း၊ ကမ္မံ၊ ကောင်း
မှုတံကို၊ ကတွာန၊ ပြု၍၊ ဧကေတော၊ တပေါင်းတည်း၊ သံသရိတွာန၊ ထျင်
ထည်၍၊ ဧကေတော၊ တပေါင်းတည်း၊ နိဝရယံ၊ ဝရ်မှကင်းကုန်၏၊ ဧကီ
မုနိ၊ သိသော၊ အခြင်နေထိတို့ကို၊ ဗတွာန၊ လျှ၍၊ အဟံ၊ ငါသည်၊ ပူဇေဓမ္မေ၊ အ
ပေါင်းအစုပြုအပ်သော၊ ကုသိုလ်၌၊ ဝသိ၊ လေ့လာပြု၊ သုက္ခန္တောန၊ ကောင်း

ပွားပြုအပ်သော၊ တေနကမ္မေန၊ ထိုကံကြောင့်၊ အဋ္ဌဟေတု၊ ရှစ်ပါးသောအ
 ကြောင်းတို့ကို၊ အဟံ၊ ငါသည်၊ လဘာမိ၊ ရ၏၊ ဒိသာသု၊ အရပ်မျက်နှာ
 တံ၌၊ ပုဇိတော၊ ပူဇော်အပ်သည်၊ ဟောမိ၊ ဖြစ်၏၊ မမ၊ ငါ၏၊ ဘေအဂါစ၊ စည်း
 မိပ်တို့သည်လည်း၊ အမိတာ၊ မနှိုင်းယှဉ်အပ်ကုန်၊ သဗ္ဗေသံ၊ ခပ်ထိမ်းကုန်
 သောသူတို့၏၊ ပတိဋ္ဌာ၊ တည်ရာသည်၊ ဟောမိ၊ ဖြစ်၏၊ မမ၊ ငါအား၊ တာ
 သော၊ ထိတ်ထန်ခြင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ မေ၊ ငါ့အား၊ ဗျာဓိယော၊ အနာ
 တို့သည်၊ နဝိဇ္ဇန္တိ၊ မရှိကုန်၊ ဒိစာယံ၊ ရှည်သောအသက်ကို၊ ပါလယာမိစ၊
 စောင့်ထည်းစောင့်၏၊ သုချမန္တဝိကော၊ သိပ်မွေ့သောအရေရှိသည်၊ ဟောမိ၊
 ဖြစ်၏၊ ဗြိတေ၊ တည်သော၊ အာဝါထေဝ၊ နေရာ၌သာလျှင်၊ ပသေ၊ နေရ၏၊
 အဋ္ဌဂေါပါနသိ၊ ရှစ်ခုသောအခြင်းတို့ကို၊ ဒတွာ၊ လျှစ်၊ အဟံ၊ ငါသည်၊ ပုဂဓ
 မ္မေ၊ အပေါင်းအစုပြုအပ်သောကုသိုလ်၌၊ ဝထိ၊ လေ့လာ၏၊ ပဒိုသန္တိ၊ ဒါရဟ
 တ္တဉ္စ၊ ပဒိုသန္တိ၊ ဒါရဟတ္တဗိုလ်သည်လည်း၊ ဧတံ၊ ဤတရားသည်၊ မေ၊ ငါ၏
 အပရဋ္ဌမံ၊ တပါးသောရှစ်ခုမြောက်တည်း၊ သဗ္ဗဂေါထိတဂေါသာနော
 အလုံးစုံပြုအပ်သောကိစ္စရှိ၏၊ ကတကိစ္စော၊ ပြုအပ်ပြီးသော တစ်ခုမြောက်
 ချက်မက်ကိစ္စရှိ၏၊ အနာသဝေါ၊ အာသဝေါမရှိ၊ မဟာရနိ၊ ဖြတ်စွာဘုရား၊
 တဝ၊ သင်၏၊ ပုတ္တော၊ သားသည်၊ အဋ္ဌဂေါပါနသိနာမ၊ အဋ္ဌဂေါပါနသိ
 မည်၏၊ ပဉ္စထမ္မာနိ၊ ထိုင်ငါးလုံးတို့ကို၊ ဒတွာန၊ လျှစ်၊ အဟံ၊ ငါသည်၊
 ပုဂဓမ္မေ၊ အပေါင်းအစုပြုအပ်သော ကုသိုလ်၌၊ ဝထိ၊ လေ့လာ၏၊ သုက
 တေန၊ ကောင်းစွာ ပြုအပ်သော၊ တေနကမ္မေန၊ ထိုကောင်းမှု ကံကြောင့်၊
 ပဉ္စဟေတု၊ ငါးပါးသော အကြောင်းတို့ကို၊ အဟံ၊ ငါသည်၊ လဘာမိ၊
 ရ၏၊ မေတ္တာယ၊ မေတ္တာကြောင့်၊ အစယော၊ မတုန်ထုပ်သည်၊ ဟော
 မိ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊ အနုနဂေါ၊ မယုတ်သော ကိုယ်အင်္ဂါရှိသည်၊
 ဘဝါမိ၊ ဖြစ်ရ၏၊ အာပေယျဝစနော၊ ယုံကြည်အပ်သော စကားရှိသည်၊
 ဟောမိ၊ ဖြစ်၏၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ နဝံသေမိ၊ မဖျက်
 ဆီးနိုင်၊ မေ၊ ငါ၏၊ ဝိတ္တံ၊ မိတ်သည်၊ အဘန္တံ၊ မတုန်ထုပ်သည်၊ ဟော
 တိ၊ ဖြစ်၏၊ ကသာမိ၊ တရံတရအား၊ အဝိယော၊ ပြောဝံ့တံ့သင်းမှ ကင်း
 သည်၊ ဟောမိ၊ ဖြစ်၏၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊
 ထိုကံကြောင့်၊ သာသနော၊ သာသနာတော်၌၊ ဝိမလော၊ ကိလေသာတည်းဟူ
 သောအညစ်အကြေးကင်းသည်၊ ဟောမိ၊ ဖြစ်၏၊ သဂါရဝေါ၊ ရှိသေခြင်းရှိ
 သော၊ သပ္ပဒိုသော၊ တုတ်ဝတ်ခြင်းရှိသော၊ တကကိစ္စော၊ ပြုအပ်ပြီးသော
 ကိစ္စရှိသော၊ အနာသဝေါ၊ အာသဝေါမရှိသော၊ မဟာဝိရ၊ ငြိုးသောအရံ့တ

ရှိတော်မူသောမြတ်စွာဘုရား၊ တေ၊အရှင်ဘုရား၏၊ သာဝကော၊ တပည့်
 ဖြစ်သော၊ ဘိက္ခု၊ ဇနားသည်၊ ရနိ၊ မြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားကို၊
 ဝန္တတေ၊ ရှိခိုး၏၊ သုကတပလ္လင်္ကံ၊ ကောင်းစွာပြုအပ်သော ပလ္လင်ကို၊
 ကတွာ၊ ပြု၍၊ သာဓာယံ၊ စရပ်၌၊ အဟံ၊ ငါသည်၊ ပညာပေတံ၊ စင်းပြီးသုက
 တေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊ ထိုကောင်းမှုကံကြောင့်၊ ပဉ္စ
 ဟေတု၊ ငါးပါးသောအကြောင်းတို့ကို၊ အဟံ၊ ငါသည်၊ ယဘာပိ၊ ရ၏ ။

မစ္စေကုဿေ၊ မြင့်မြတ်သောအမျိုး၌၊ ပဇာယိတွာ၊ ဖြစ်၍၊ အဟံ၊ ငါသည်၊
 ဥဟာဘောဂေါ၊ များသောဥစ္စာရှိသည်၊ တဝါမိ၊ ဖြစ်ရ၏၊ သဗ္ဗသမ္ပတ္တိကော၊
 အထုံးစုံပြည့်စုံခြင်းရှိသည်၊ ဟောမိ၊ ဖြစ်၏၊ မေ၊ ငါ့အား၊ မစ္စေ ရံ၊ မစ္စေရ
 သည်၊ နုပိစ္ဆတိ၊ မရှိ၊ မေတ္တံ၊ ငါသည်၊ ဂမနေ၊ သွားခြင်းကို၊ ပတ္တိတေ၊
 တောင့်တအပ်သည်ရှိသော်၊ ပလ္လင်ကော၊ ပလ္လင်သည်၊ ဥပတိဋ္ဌတိ၊ ငှေးရှုထည်
 ၏၊ သဟပလ္လင်္ကံသေဋ္ဌေန၊ ပလ္လင်မြတ်နှင့်တကွ၊ မမ၊ ငါ၏၊ ပတ္တိတံ၊ တောင့်
 တရာအရပ်သို့၊ ဂစ္ဆာမိ၊ သွား၏၊ တေနပလ္လင်္ကံဒါနေန၊ ထိုပလ္လင်အလှူ
 ကြောင့်၊ သဗ္ဗတမံ၊ အထုံးစုံသောအဓိကံကို၊ ဝိနောဒယိံ၊ ပတ်ပျောက်ပြီး
 သဗ္ဗဘိညာဗယဗ္ဗတ္တာ၊ အထုံးစုံသောအဘိညာဉ်အားသို့ ရောက်သော၊
 ထေရော၊ မထေရ်သည်၊ ရနေ၊ မြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားကို၊ ဝန္တတိ၊
 ရှိခိုး၏၊ ပရုကိဗ္ဗတ္တကိစ္စာနိ၊ သူတပါးကိစ္စမိမိကိစ္စတို့ကို၊ သဗ္ဗကိစ္စာနိ၊
 အထုံးစုံသောကိစ္စတို့ကို၊ သာဓေယံ၊ ပြီးစေပြီး၊ သုကတေန၊ ကောင်းစွာပြု
 အပ်သော၊ တေနကမ္မေန၊ ထိုကံကြောင့်၊ အဘယံ၊ စားမရှိသော၊ ပုရံ၊ ပြည့်
 သို့၊ ပါပိယိံ၊ ဝင်ပြီး၊ ပေပိနိဗ္ဗိတသာဓမ္မိ၊ သောက်ဆိုင်၍ပြီးပြီးသောစရပ်
 ၌၊ အဟံ၊ ငါသည်၊ ပရိတောဂံ၊ အဆုံးအဆောင်ကို၊ အဒါယိံ၊ လှူပြီး၊ သုက
 တေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊ ထိုကောင်းမှုကံကြောင့်၊ သေ
 ဋ္ဌတ္တံ၊ မြတ်သည်၏အဖြစ်သို့၊ အဇ္ဈု၊ ပါဝတော၊ ရောက်၏၊ ထောကော၊
 ထောကန္တံ၊ ထောကေပိ၊ ခပ်သိမ်းကုန်သော၊ ဒမကာ၊ ဆုံးမကုန်သော၊ ယေ၊ အ
 ကြင်သူတို့သည်၊ ဟတ္ထိအသေ၊ ဆင်ခြင်းတို့ကို၊ ဒမေန္တိ၊ ဆုံးမကုန်၏၊ နာ
 နာ၊ အထူးထူးသော၊ ကာရဏာ၊ ညှဉ်းဆဲခြင်းတို့ကို၊ ကရိတွာ၊ ပြု၍၊ ဒါရ
 ထေန၊ ကြမ်းထန်းသဖြင့်၊ တေ၊ ထိုသူတို့သည်၊ ဒမေန္တိ၊ ဆုံးမကုန်၏ ။
 မဟာပီရ၊ ကြီးသောလုံ့ယရှိတော်မူသောမြတ်စွာဘုရားသည်၊ နုရုနာရိ
 ထော၊ ထောကျားမိန်းမတို့ကို၊ ဒမေယိံ၊ ဆုံးမတော်မူ၏၊ အဒဗ္ဗောန၊ အော်မ
 ထားဘဲ၊ အသဗ္ဗောန၊ ထက်နက်မစွဲဘဲ၊ ဥတ္တမေ၊ ယဉ်ထူးကုန်သော၊ ဒမေ၊
 ဆုံးမခြင်းတို့ကို၊ ဒမေယိံ၊ ဆုံးမတော်မူ၏ ။ ဒါနဿ၊ အလှူ၏၊ ဝတ္ထေ၊

ကေသုဇုးတို့ကို၊ ကိစ္ဆန္တေန္တော၊ ကြားတော်မူလျက်၊ ဒေသနာကုသလော၊
 ဒေသနာ၌လိပ်မာတော်မူသော၊ မုနိ၊ မြတ်စွာဘုရားသည်၊ ကေပဋ္ဌံ၊ တရ
 သောပြဿနာကို၊ ကထေန္တော၊ ဖြေတော်မူလျက်သာလျှင်၊ မုနိ၊ မြတ်စွာ
 ဘုရားသည်၊ တိသတေ၊ သုံးရာသောသူတို့ကို၊ ဗောဓေထိ၊ ကျွတ်စေတော်
 မူ၏။ မယံ၊ ငါတို့သည်၊ သာရုထိနာ၊ ရထားထိန်းဖြစ်တော်မူသောမြတ်
 စွာဘုရားသည်၊ ဒန္တော၊ ဆုံးမအပ်ကုန်သည်ဖြစ်၍၊ သုပိမုတ္တာ၊ ကိလေသာမှ
 ကောင်းစွာလွတ်ကုန်၏။ အနာသဝါ၊ အာသဝေါမရှိကုန်၊ သဗ္ဗာဘိညာဗလ
 ပတ္တာ၊ အလုံးစုံသောအဘိညာဉ်အား သို့ရောက်ကုန်သည်ဖြစ်၍၊ ဥပဓိက္ခ
 ယေ၊ ဥပဓိမရှိသောနိဗ္ဗာန်၌၊ နိဗ္ဗုတာ၊ ငြိမ်းကုန်ပြီ၊ ဣတော၊ ဤတဒ္ဒ
 ကမ္ဘာမှ၊ သတသဟဿကပ္ပေ၊ ကမ္ဘာတထိန်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံ
 နါ၊ အကြင်အလျှောက်အဒေါ်၊ လျှပြီ၊ တတော၊ ထိုတခါမှ၊ ပတုတိ၊ စ၍၊ သဗ္ဗေ၊
 အလုံးစုံကုန်သော၊ ဘယာ၊ ဘေးတို့သည်၊ အတိက္ကန္တာ၊ လွန်ကုန်၏။ ဣဝံပထံ၊
 ဤအကျိုးသည်၊ သာသဒါနဿ၊ စနုတ်အလှူ၏၊ ဖလံ၊ အကျိုးတည်း။ မေ၊
 ငါ၏၊ အာဂတံ၊ ထာမြင်းသည်၊ ပတာ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာ
 မြင်းသည်၊ အာထိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိ၊ ကေ
 အထံတော်၌၊ တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်
 ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ။ မဟ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာပိ
 တာ၊ ဗျာဓိမြိုက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊
 သမုဘဘာ၊ ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်
 အဖွဲ့ကို၊ ခေတော၊ ဖြတ်၍၊ ဝိဘရုတိ၊ ဣဝံ၊ နေထကံ၊ သို့၊ အနာသဝေါ၊ အာသ
 ဝေါမရှိဘဲ၊ ဝိဟာရာမိ၊ နေရ၏။ စတသော၊ သေးငါးကုန်သော၊ ပဋိသန္တိ
 ခါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမော
 က္ခာပိစ၊ ဤဝိမောက္ခာတို့ကိုလည်းကောင်း၊ ဆန္ဒာဘိညာစ၊ ခြောက်ပါးသော
 အဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိ၊ ကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။
 ဣတ္ထံ၊ ဤသို့လျှင်၊ အာဟတ္ထာ၊ ရှည်သောသက်တော် ရှိသော၊ သေလော၊
 သေထမထေရ် သည်၊ သပရိသော၊ ပရိသတ်နှင့်တကွ၊ ဘဂဝတော၊ မြတ်စွာ
 ဘုရား၏၊ သန္တိ၊ ကေ၊ အထံတော်၌၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အ
 ဘာသိတ္ထ၊ ရွတ်ဆိုပြီ။ ဣတိ၊ ဣပိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အ

နက်အစဉ်ဖြင့်၊ သေသတ္တေရုဿ၊ သေသမထေရ်ဇာ၊ နုတိယံ၊ နှစ်ရမြောက်
သော၊ အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၀-ပိလိန္ဒဝတ္ထဝဂ်-၃၆၅-သဗ္ဗကိတ္တိကတ္ထေရ်အပဒါန်၊

ကဏိကာရံ၊ မဟာထေရ်ခါးပန်းကဲ့သို့၊ ဇလိတံ၊ ထွန်းတောက်ပသော၊
ဥဇ္ဇယံ၊ ထွန်းတောက်ပသော၊ ဒီပရုက္ခံ၊ ဆီမီးတိုင်ကဲ့သို့သော၊ ဩသမိတံ၊
သောက်ရှူးကြယ်ကဲ့သို့၊ ဝိရောစန္ဒံ၊ တင့်တယ်သော၊ ဝဂဏော၊ ကောင်းကင်
၌၊ ဝိဇ္ဇာဝယထာ၊ လျှပ်စစ်ကဲ့သို့သော၊ အဘန္တိတံ၊ ကြောက်ခြင်းမရှိသော၊
အနုတ္တရထိ၊ လန့်ခြင်းမရှိသော၊ ကေသရိ၊ မှင်ဆံ့ရှိသော၊ မိဂရာဇံ၊
ခြောက် ကဲ့သို့သော၊ ဥာဏာထောကံ၊ ဥာဏ်တော်တည်းဟူသော အလင်း
ကို၊ ပကာသေန္တံ၊ ပြတော်မူသော၊ တိတ္ထိယေဝဂဏော၊ တိတ္ထိ အပေါင်း
တို့ကို၊ မဒ္ဒန္တံ၊ နှိပ်နင်းတော် မူသော၊ ဣမံ ထောကံ၊ ဤလူအပေါင်း
ကို၊ ဥဇ္ဇရန္တံ၊ သံသရာမှ ထုတ်ဆယ်တော်မူသော၊ သဗ္ဗသံသယံ၊ အလုံး
စုံသော သံသယကို၊ ဝိန္ဒန္တံ၊ ဖြတ်တော် မူတတ်သော၊ မိဂ ရာဇံ၊
ခြောက်မင်းကဲ့သို့၊ ဝတ္ထန္တံ၊ ကြွသွားတော်မူသော၊ လောကနာယကံ၊ မြတ်
စွာထုရားကို၊ အဒ္ဓသံ၊ မြင်ပြီး ။ ဇေဋ္ဌာဇိနဓရော၊ ဆံကြပ်သစ်နက်ရေကို၊
သောင်သည်၊ အာသိ၊ ဖြစ်ပြီးပြီဟာ၊ ကြီး၏၊ ဥဇျာ၊ ဖြောင့်၏၊ ပဏာပဝါ၊ ထုံ့လ
ရှိ၏၊ ဝါကစိရံ၊ သျှော်ထေသင်္ကန်းကို၊ ဝဟေတွာန ယု၍၊ ပါမူစေ၊ ခြေရင်း
၌၊ အပတ္တရိ၊ ဖြန့်ပြီး ။ ကာဠောနုသာရိယံ၊ အကေသျှန်နက်ကို၊ ဝဗ္ဗ၊ ယု၍၊
တထာဂတံ၊ မြတ်စွာထုရားကို၊ အနုလိန္ဒံ၊ လိမ်းကျွံပြီး၊ သမ္ပုဒ္ဓံ၊ မြတ်စွာ
ထုရားကို၊ အနုလိန္ဒံတွာ၊ လိမ်းကြံပြီး၍၊ လောကနာယကံ၊ မြတ်စွာထုရား
ကို၊ သန္တဝိ၊ ပြီးပွမ်းပြီး ။ မဟာရနိ၊ မြတ်စွာထုရား။ တွံ၊ အရှင်ထုရား
သည်၊ ဩစတံ၊ နေ့စဉ်။ ဩစကံ၊ ကူးမြောက်သည်ဖြစ်၍၊ ဣမံ ထောကံ၊ ဤ
ထောကကို၊ သမုဒ္ဓရထိ၊ ကယ်တင်တော်မူ၏၊ ဥာဏာထောကေန၊ ဥာဏ်
တော်တည်းဟူသော အရောင်ဖြင့်၊ ဇောတေဝိ၊ ထွန်းတောက်ပတော်မူ၏၊
ဥတ္တမံ၊ မြတ်သော၊ ဥာဏံ၊ ဥာဏ်သည်၊ အနာဝဇ္ဇံ၊ အပိတ်အပင်မရှိ၊ ။ တုဝံ
အရှင်ထုရားသည်၊ စက္ကံ၊ ဓမ္မစက်ကို၊ ပဝတ္ထေသိ၊ ထည်စေ၏၊ ပရတိတ္ထိယေ
တပါးသော ဆန့်ကြင်ဘက်တိတ္ထိတို့ကို၊ မဒ္ဒသေ၊ နင်းနယ်တော်မူ၏၊ ဥာ
ဠော၊ နှားမင်း၊ ဥာသာနှင့်တူတော်မူ၏၊ ဖိတသံဂါမော၊ အောင်အပ်ပြီသော
စစ်မြေရှိ၏၊ မေဒနိ၊ မြေကြီးကို၊ သဗ္ဗကပ္ပေသိ၊ တုန်လှုပ်စေတော်မူ၏။ ။

မဟာသရဋ္ဌေ၊ မဟာသရဋ္ဌရာဋ္ဌိ၊ ဦးမိယော၊ ထိုင်းတို့သည်၊ ဇေယျန္တိ၊ ကမ်း
နား၌၊ ပထိဇ္ဇရေ၊ ပျက်ကုန်၏၊ တထေဝ၊ ထိုအတူသာလျှင်၊ တဝ၊ အရှင်ဘု
ရား၏၊ ဥာဏာမ္ပိ၊ ဥာဏာတော်၌၊ သဗ္ဗဒိဋ္ဌိ၊ အလုံးစုံသောဒိဋ္ဌိတို့သည်၊ ပထိဇ္ဇ
ရေ၊ ပျက်ကုန်၏၊ သုရမတ္တိကဇာလေန၊ အပေါက်ကျဉ်သောကွန်ဖြင့်၊ သမ္ပိ၊
အိုင်၌၊ သမ္ပတာနိတေ၊ ဗျံးထွင်းသည်ရှိသော်၊ အန္တောဇာလိဂတာ၊ ကွန်၏
အတွင်းသို့ရောက်ကုန်သော၊ ပါဏာ၊ သတ္တဝါတို့သည်၊ တာဝဒေ၊ ထိုခဏ၌၊
ဝိဋ္ဌိတာ၊ နှိပ်စက်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ မာရိသ၊ အရှင်ဘုရား၊
တထေဝ၊ ထိုအတူသာလျှင်၊ ထောကော၊ ထောက၌၊ ဗုဒ္ဓသစ္စဝိနိဿ၊ ဝုသ၊
ရောက်အပ်သောသစ္စာလေးပါးမှကင်းကုန်သော၊ တိတ္ထိယာ၊ တိတ္ထိတို့သည်၊
တုယျံ၊ အရှင်ဘုရား၏၊ အန္တောဥာဏဝရေ၊ မြတ်သောဥာဏအတွင်း၌၊ ပရိ
ဝတ္တန္တိ၊ လူထည်းရကုန်၏၊ ဩစော၊ ဩစာလေးပါး၌၊ ဝုယျတံဝုယျန္တာနံ၊
မြှောပါးကုန်သောသူတို့၏၊ ပတိဋ္ဌာ၊ တည်ရာဖြစ်တော်မူ၏၊ တွံဟိတွံဝေ၊
အရှင်ဘုရားသည်သာလျှင်၊ အဗန္ဓုနံ၊ အဆွေမရှိကုန်သောသူတို့၏၊ နာ
ထော၊ ကိုးကွယ်ရာဖြစ်တော်မူ၏၊ ဘယဋ္ဌိဘာနံ၊ ဘေးမှကြင်နာကုန်သောသူ
တို့၏၊ သရထော၊ ကိုးကွယ်ရာဖြစ်တော်မူ၏၊ ရုတ္တိတ္တိနံ၊ လွတ်ခြင်းကိုအလိုရှိ
ကုန်သောသူတို့၏၊ ပရာယနော၊ လည်ထောင်းရာဖြစ်တော်မူ၏၊ ဣ၊ ဣ
ရော၊ အတုမရှိသောလုံ့လရှိတော်မူ၏၊ အသဒိသော၊ အတုမရှိမေတ္တာကရု
တာသစ္စယော၊ မေတ္တာအပေါင်းကရုတာအပေါင်းရှိတော်မူ၏၊ အသမော၊
အတုမရှိ၊ သုသမော၊ အလွန်ငြိမ်သက်သည်ဖြစ်၍၊ သန္တော၊ ငြိမ်သက်တော်
မူ၏၊ ဝထိ၊ လေ့လာခြင်းရှိတော်မူ၏၊ တာဒိ၊ ဟာဒိဂုဏ်နှင့်ပြည့်စုံတော်မူ၏၊
ဇိတဇ္ဇယော၊ အောင်အပ်သောရန်ကိုအောင်တော်မူ၏၊ မိရော၊ မြင့်မြင့်
တည်ကြည်၏၊ ဝိဂတသဗ္ဗောဟော၊ ကင်းသောတွေဝေခြင်းရှိတော်မူ၏၊ အ
နေဇော၊ ကိလေသာမှကင်းတော်မူ၏၊ အကထံကထိ၊ သို့သောသို့သောတွေး
တောခြင်းမရှိ၊ တုသိတော၊ နှစ်သက်အပ်၏၊ ဝန္တဒေါသော၊ အနိပြီးသောအ
ပြစ်ရှိသည်၊ နိဗ္ဗယော၊ အညစ်အကြေးကင်းသည်၊ အထိ၊ ဖြစ်၏၊ သံယ
တော၊ ကိုယ်နှုတ်နှုတ်ပေးသောသုံး၏၊ သုမိ၊ စင်ကြယ်၏၊ သံဂါတိဂေါ၊ ခု
ဂဒေါသမော၊ ဟမာနမှကင်းတော်မူ၏၊ တမနုဒေါ၊ အမိက်ကိုဖယ်ပျောက်
တော်မူ၏၊ တေပိဇ္ဇော၊ ဝိဇ္ဇာသုံးပါးသို့ရောက်သည်၊ အထိ၊ ဖြစ်၏၊ ဘဝန္တ
ဂေါ၊ ဘဝအဆုံးသို့ရောက်တော်မူ၏၊ သိမာတိဂေါ၊ အပိုင်းအခြားကိုလွန်
တော်မူ၏၊ ဓမ္မဂဗျ၊ တရား၌အလေးပြုတော်မူ၏၊ ဂထဇ္ဈောဟိ ဂတဇ္ဈော
ဝေ၊ ရောက်အပ်သောအကျိုးရှိသည်ဖြစ်၍သာလျှင်၊ တဝ၊ အရှင်ဘုရားအား

အတ္တတော၊ မဖြစ်ပျားမြဲဖြစ်တော်မူ၏။ နာဂေါယထာ၊ ရဟန္တာဆင်
 ပြောင်ကဲ့သို့၊ တွံ၊ အရှင်တရားသည်။ တာရကော၊ ထုတ်ဆောင်ကယ်တင်
 တော်မူ၏။ နိဗ္ဗိဝါဒ ရှုဒိုးကဲ့သို့။ အသယသကာရကော၊ သင်္ကယာယာကိုပြု
 တော်မူတတ်၏။ အဆန္ဒိတော၊ ကြောက်ရွံ့ခြင်းကင်းသော၊ သိဟောဝ၊
 ခြင်္သေ့ကဲ့သို့၊ အဆန္ဒိတော၊ ကြောက်ရွံ့ခြင်းကင်းတော်မူ၏။ ဝဇရာဇာ
 ဝ၊ ဆန္ဒနိဆင်မင်းကဲ့သို့။ ဒန္တိတော၊ ယဉ်ကျေးတော်မူ၏။ မဟာယသံ၊
 များသောအခြံအရံရှိတော်မူသော၊ ပဒုရတ္တရံ၊ ပဒုရတ္တရမြတ်စွာတရားကို၊
 ဒသဂါယာဟိ၊ ဆယ်ပါးသောဂါယာတို့ဖြင့်၊ ထောမေတွာ၊ ငြီးမွမ်းတော်
 မူ၍၊ သတ္တုနော၊ မြတ်စွာတရား၏။ ပါဒေ၊ ခြေတော်တို့ကို၊ ဝဒ္ဓိတွာ၊ ရှိခိုး၍၊
 ထဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ထုဏှံ၊ ဆိတ်ဆိတ်၊ အဋ္ဌာယိ၊ တည်
 ၏။ သောကဗိဇ၊ သောကသုံးပါးကို သိတော်မူသော၊ အာဟုတိနံ၊
 အဝေးမှ ဆောင်အပ်သော အပူဇော်ကို၊ ပရိဂ္ဂဟော၊ ခံတော် မှုထိုက်
 သော၊ ပဒုရတ္တရော၊ ပဒုရတ္တရ အမည်တော်ရှိသော၊ သတ္တဝ၊ မြတ်စွာ
 တရားသည်။ ဘိက္ခုသံဃော၊ ရဟန်းသံဃာ၌၊ ဝိတော၊ ရပ်တော်မူထွက်၊
 ဣမဂါယာ၊ ဤဂါယာတို့ကို၊ အဘာသထ၊ ရွတ်ဆိုတော်မူပြီ။ သော၊
 အကြင်သူ သည်၊ မေ၊ ငါ၏၊ သိလဉ္စ၊ သိလကိုလည်းကောင်း၊ ဥာဏဉ္စ၊ ဥာဏ
 ကိုလည်းကောင်း၊ သဒ္ဓဉ္စ၊ သဒ္ဓကိုလည်းကောင်း၊ တရား တော်ကိုလည်း
 ကောင်း၊ ဝတ္ထုယိ၊ ငြီးမွမ်း၏။ တံ၊ ထိုသူကို၊ အဟံ၊ ငါသည်၊ ကိတ္တယိ
 သာမိ၊ ကြားအံ့၊ တာသတော၊ ဟောသော၊ မမ၊ ငါ၏။ ဝစနံ၊ စကားကို၊
 သုဘာထ၊ နာကြ ကုန်သော။ သဗ္ဗိကပ္ပ သဟယာနိ၊ ကမ္ဘာ ခြောက်
 သောင်းတို့ပတ်လုံး၊ ဒေဝဇောကော၊ နတ်ပြည်၌၊ ရမိသ တိ၊ ငွေ့ထွေ
 ရသတ္တံ၊ အညောဒေဝ၊ တဝါးသောနတ်တို့ကို၊ အဘိဘဝိတွာ၊ ထွင်းရိုး
 ၍၊ ဣယာရံ၊ အစိုးရခြင်းကို၊ ကရယိဿဟိ၊ ပြုလတ္တံ၊ သော၊ ထိုသူ
 သည်၊ ပစ္စာ၊ နောက်၌၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍၊ သုတ္တမူလေန၊ ထုသိုလ်ကံ
 အကြောင်းရင်းသည်၊ စောဒိသော၊ ထိုကံတွန်းအပ်သည်ဖြစ်၍၊ ဂေါတမဿ
 တဂဝတော၊ ဂေါတမမြတ်စွာတရား၏။ သာသနော၊ သာသနာတော်၌၊ ပဗ္ဗ
 ဇိဿဟိ၊ ရဟန်းပြုလတ္တံ၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍၊ ကာယေန၊ ကိုယ်
 ဖြင့်၊ ပါစကမ္ပံ၊ မကောင်းမှုကံကို၊ ဝိဇ္ဇိယ၊ ရှောင်ကြဉ်၌၊ သဗ္ဗာသဝေ၊
 အလုံးစုံသောအာသဝေါကားတို့ကို၊ ပရိညာယ၊ ဝိုင်းခြား၍၊ အနာသဝေ၊
 အာသဝေါမရှိဘဲ၊ နိဗ္ဗာယိဿဟိ၊ ငြိမ်းလတ္တံ၊ မေဇော၊ ရိပ်သည်၊
 ထနယံ၊ ထစ်ချုံးထွက်၊ ဣဝံမဒနိ၊ ဤမြေကြီးကို၊ ထပ္ပေတိယထာ၊ ပြည့်

စေသကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ မဟာဝီရ၊ ကြီးသောလုံ့ထရှိတော်
မူသောမြတ်စွာဘုရား၊ ထုံ၊ အရှင်ဘုရားသည်၊ မင်္ဂ၊ အကျွန်ုပ်ကို၊ ဝေဗ္ဗ၊
တရားသဖြင့်၊ တပ္ပယိ၊ ပြည့်စေတော်မူ၏၊ သိလံ၊ သိထင်ကိုလည်း
ကောင်း၊ ပညဉ္ဇ၊ ပညာကိုလည်းကောင်း၊ ဓမ္မဉ္ဇ၊ တရားကိုလည်းကောင်း၊
လောကနာယကံ၊ မြတ်စွာဘုရားကို၊ ယဝိတွာ၊ ပြီးပွမ်း၍၊ ပရမံ၊ မြတ်သော၊
သန္တိ၊ ပြီးအေးသော၊ အဂ္ဂတံ၊ စုတေခြင်းမရှိသော၊ ပဒံ၊ ရောက်အပ်
သော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်သည်၊ အမှီ၊ ဖြစ်၏၊ စက္ခုမာ၊
စက္ခုငါးပါးရှိတော်မူသော၊ သသောဘဝဂါ၊ ထိုမြတ်စွာဘုရားသည်၊ ဝိရံ၊
ရှည်မြင့်စွာ၊ ကိဋ္ဌေယျ၊ တည်ပါစေမူကား၊ အဟောနုန၊ ကောင်းလေစွ၊ အညာ
တဉ္ဇ၊ မထိစေအပ်သောသူကိုလည်း၊ ဇာနေယျ၊ သိစေတော်မူ၏၊ အတေ
ပဒံ၊ အမြောက်နိဗ္ဗာန်ကို၊ ပသောယျ၊ မြင်စေတော်မူ၏၊ မေ၊ အကျွန်ုပ်၏၊
အယံ၊ ဤအဖြစ်သည်၊ ပစ္ဆိမာ၊ အဆုံးပွန်သော၊ ဇာတိ၊ အဖြစ်တည်း၊ သဗ္ဗေ
ဘဝါ၊ အလုံးစုံသောဘဝတို့ကို၊ သမူဟတာ၊ ပတ်နှုတ်အပ်ကုန်ပြီ၊ သဗ္ဗာ
သဝေ၊ အလုံးစုံသော အာသဝေါတရားတို့ကို၊ ပရိညာယ၊ ပိုင်းခြားထိ၍၊ အ
သဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊
သာသဟာယေ၊ ကာပွေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ယံ၊ ယခု၌၊ အဗြင်္ဂ၊ မြတ်စွာ
ဘုရားကို၊ အဘိထေ၊ မထိ၊ ပြီးပွမ်းပြီ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊
ဒုဂ္ဂဟိ၊ ဒုဂ္ဂဟိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊
ကိတ္တနာယ၊ ကြားခြင်း၏၊ ဖသံ၊ အကျိုးတည်း၊ မယှံ၊ ငါသည်၊ ကိလေ
သာ၊ ကိလေသာတို့ကို၊ ဈာဝိတာ၊ ဖုတ်မြှောက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံ
ကုန်သော၊ တဝါ၊ တဝတို့ကို၊ သမူဟတာ၊ ပတ်နှုတ်အပ်ကုန်ပြီ၊ သဗ္ဗာသဝ
ပရိက္ခိတာ၊ အလုံးစုံသော အာသဝေါတရားကုန်ကုန်ပြီ၊ ဒါနိဗ္ဗာနံ၊ ယခု
အခါ၌၊ ပုနတ္ထဝေါ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ မေ၊ ငါ၏၊
အာဂတံ၊ ထားခြင်းသည်၊ ဝတာ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထားခြင်း
သည်၊ အာသိ၊ ဖြစ်၏၊ မေ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိ၊ ကေ၊
အထံတော်၌၊ တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တံ၊ အစဉ်
ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိ
ဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခဝိစ၊ ဤဝိ
မောက္ခတို့ကိုလည်းကောင်း၊ ဆဇ္ဇာတိညာစ၊ ခြောက်ပါးသောအထိညာဉ်
တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်

စွာတုရား၏။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ငြိအပ်ပြီ။ ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ သဗ္ဗကိတ္တိကော၊ ထရော၊ သဗ္ဗကိတ္တိကမထေရ်သည်။ ဣမာဂါယာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထု၊ ရှုတ်ဆိုတော်မူပြီ။ ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သော၊ အစဉ်ဖြင့်၊ သဗ္ဗကိတ္တိကတ္ထေရဿ၊ သဗ္ဗကိတ္တိကမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ၊

၄၀-ဝိလိန္ဒဝတ္ထဝဂ်-၃၆-မရဒါသကတ္ထေရုအပဒါနံ။

ဝိန္ဒုယာ၊ ဝိန္ဒုအမည်ရှိသော၊ နဒိယော၊ မြစ်၏။ တီရေ၊ ကမ်းနား၌၊ မေ၊ ဝါ၏။ သုကကော၊ ကောင်းစွာပြုအပ်သော၊ အဿမော၊ သင်ခမ်းကျောင်းသည်။ အတ္ထိ၊ ရှိ၏။ ဘတ္ထ၊ ထိုသင်ခမ်းကျောင်း၌၊ သသက္ခကံ၊ သာမုဒြိကထက္ခဏာကျမ်းနှင့်တကွသော၊ ဣတိ၊ ဘာဝံ၊ ဣတိဟာသကျမ်းကို၊ အဟံ၊ ဝါသည်။ သိသေးတပည့်တို့ကို၊ ဝါစေမိ၊ ချ၏။ ၊ ဓမ္မကာမာ၊ တရားကို အသိရှိကုန်သော၊ ဝိနိတ၊ ဆုံးမအပ်ကုန်သော၊ သုဿသနံ၊ ကောင်းသော အဆုံးအမကို၊ ဝေပတုကာမာ၊ နာလိုကုန်သော၊ ဆဇ္ဇင်္ဂီ၊ ခြောက်ပါးသော အင်္ဂါ၌၊ ပါရမိပ္ပတ္တာ၊ ကမ်းတဘက်သို့ချောက်ကုန်သော၊ တေ၊ ထိုသူတို့သည်၊ သိန္ဒုကုသေ၊ ဝိန္ဒုမြစ်ကမ်း၌၊ ဝသန္တိ၊ နေကုန်၏။ ၊ ဥပ္ပါတဂမနေစ၊ ဥပါဒ်ဖြစ်ခြင်း၌ လည်းကောင်း၊ ထက္ခဏေသုစ၊ ထက္ခဏေကျမ်းတို့၌ လည်းကောင်း၊ ကောဝိဒါ၊ လိပ်မာကုန်သော၊ ဥက္ကမတ္ထံ၊ အရဟတ္တဖိုလ်ကို၊ ဂဝေသန္တာ၊ ရှေးမှီးကုန်သော၊ တေ၊ ထိုသူတို့သည်၊ တဒါ၊ ထိုအခါ၌၊ ပဝနေ၊ တော၌၊ ဝသန္တိ၊ နေကုန်၏။ ၊ ဟာဝဒေ၊ ထိုခဏ၌၊ ဝေပကေ၊ ဝေပက၌၊ သုမေခ၊ သုမေခအမည်တော်ရှိသော၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ အဗ္ဗာကံ၊ ဝါတို့ကို၊ အနုကမ္ပန္တော၊ အစဉ်သနားသည်ဖြစ်၍၊ ဝိနာယကော၊ မြတ်စွာဘုရားသည်၊ ဥပဂစ္ဆိ၊ ကပ်တော်မူ၏။ ၊ ဥပါဂတံ၊ ကပ်တော်မူထားသော၊ မဟာဝိရံ၊ ကြီးသောလုံ့၊ လရှိတော်မူသော၊ သုမေခံ၊ သုမေခအမည်တော်ရှိသော၊ ဝေပကနာယကံ၊ မြတ်စွာဘုရားကို၊ ဝိဏသန္တာရံ၊ မြက်အခင်းကို၊ ကတွာ၊ ပြု၍၊ လောကဇေဋ္ဌဿ၊ မြတ်စွာဘုရားအား၊ အဟံ၊ ဝါသည်၊ အဒါ၊ ထိ၊ ဣ၊ ပြီ။ ၊ ဣ၊ ဝိဝိနတော၊ တောကြီးမှ၊ မရံ၊ များကို၊ ဂတ္ထ၊ သူ၍၊ ဗုဒ္ဓသေဋ္ဌဿ၊ မြတ်စွာဘုရားအား၊ အဟံ၊ ဝါသည်၊ အဒါ၊ ထိ၊ ဣ၊ ပြီ။ ၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ပရိတုဗ္ဗိတွာ၊ ၊ ဘုန်းပေးသုံး

သောင်တော်မူ၍၊ ဣဒံစနံ၊ ဤစကားကို၊ အပြစ်၊ ငါ့နဲ့တော်မူပြီ၊ ။ ယော၊
 အကြင်သူသည်၊ ပဿန္နော၊ ကြည်ညိုသည်ဖြစ်၍၊ သေတိပါဏိဘိ၊ မိမိလက်
 တို့ဖြင့်၊ မေ၊ ငါ့အား၊ မရံ၊ ပျားကို၊ အဒါသိ၊ လှူ၏၊ တံ၊ ထိုသူကို၊ အဟံ၊
 ငါသည်၊ ကိတ္တဟိယာမိ၊ ကြားအံ့၊ ဘာသတော၊ ဘောတော်မူသော၊ မမ၊
 ငါ၏၊ ပစနံ၊ စကားကို၊ သုဏာထ၊ နာကြကုန်သော၊ ။ ဣမိနာမရဒါနေန၊
 ဤပျားအလှူကြောင့် လည်းကောင်း၊ တိဏသန္တရကေနစ၊ မြက်အခင်း
 အလှူကြောင့်လည်းကောင်း၊ တိသကပ္ပသဟယာနိ၊ ကမ္ဘာသုံးသောင်းတို့
 ပတ်လုံး၊ ဒေဝလောကေ၊ နတ်ပြည်၌၊ ရမိယာတိ၊ ငွေ့လျော်ရသတ္တံ၊ ။
 တိသကပ္ပသကယာမိ၊ ကမ္ဘာသုံးသောင်းထက်၌၊ ဥက္ကာကကုလသမ္ဘဝေါ၊
 ဥက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနမ၊ ဂေါ
 တမအမည်ရှိသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဧကေကေ၊ လောက၌၊
 ဘဝိယာတိ၊ ဖြစ်လတ္တံ့၊ ။ တဿ၊ ထိုမြတ်စွာဘုရား၏၊ ဓမ္မေသု၊ တရား
 တို့၌၊ ဒါယာဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သည်၊ ဓမ္မနိဗ္ဗိတော၊
 တရားသဖြင့်ဘန်ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ သဗ္ဗာယဂေ၊ အလုံးစုံ
 သောအာသဂေါတို့ကို၊ ပရိညာယ၊ ပိုင်းခြား၍၊ အနာသဂေါ၊ အာသဂေါမရှိ
 ဘဲ၊ နိဗ္ဗာယိယာတိ၊ ပြင်းလတ္တံ့၊ ။ ဒေဝလောကေ၊ နတ်ပြည်၌၊ ဣမ၊ ဤလူ
 ဖြည့်သို့၊ အာဂတံ၊ လာ၍၊ ဓာတုကုန္တိ၊ အမိဝင်းသို့၊ ဥပဂတေ၊ ကပ်သည်
 ရှိသော်၊ မတိ၊ မြောက်၊ မရနာ၊ ပျားဖြင့်၊ သာဒယိ၊ ဖျံးလွှမ်း၏၊ မရဝသော၊
 ပျားမိနင်းသည်၊ ဗဂယိတ္ထ၊ ရွာသတည်း၊ ။ သုဒတ္တရာ၊ အလွန်မြောက်
 ခဲကုန်သော၊ ကုန္တိယာစ၊ အမိဝင်းမှလည်း၊ မမ၊ ငါ့အား၊ နိက္ခန္တမတ္တဗ္ဗိ၊
 ဖွားကာမူ၍၊ တတြာပိ၊ ထိုဘဝ၌လည်း၊ မေ၊ ငါ့အား၊ နိက္ခကာလိကံ၊ အခါခပ်
 သိမ်း၊ မရဝသော၊ ပျားမိနင်းသည်၊ ပယာထေ၊ ရွာ၏၊ ။ အဂါရာ၊ အိမ်ရာ
 တည်သောင်လူ၏ဘောင်မှ၊ အတိနိက္ခမ္မ၊ ထွက်၍၊ အနဂါရိယံ၊ အိမ်ရာ
 မထောင်ဘုန်းဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ အန္ဓာဝ၊ ထမင်းကိုလည်း
 ကောင်း၊ ပါနဿ၊ အပျော်ကိုလည်းကောင်း၊ လာဘီ၊ ရ၏၊ ဣဒံဖလံ၊ ဤ
 အကျိုးသည်၊ မရဒါနုယ၊ ပျားအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ။ အဟံ၊
 ငါသည်၊ သဗ္ဗကာမဒိဗ္ဗေါ၊ အလုံးစုံ အလိုရှိအပ်သော ဝတ္ထုနှင့် ပြည့်စုံ
 ၍၊ ဒေဝမာနုသေ၊ လူပြည်နတ်ပြည်၌၊ ဘဝိတွာ၊ ဖြစ်၍၊ တေနေမရဒါနေ
 န၊ ထိုပျားအလှူကြောင့်၊ အာသဝက္ခယံ၊ အာသဂေါကုန်ခြင်းသို့၊ ပက္ခော၊
 ရောက်သည်၊ အမိ၊ ဖြစ်၏၊ ။ ဒေဝေ၊ မိနင်းသည်၊ ဝုဗ္ဗိဗ္ဗိ၊ ရွာသည်ရှိသော်၊
 တိဏေ၊ မျက်သည်၊ ပတုရဂုံလေ၊ လက်လေးသစ်ရှိထတ်သော်၊ ဓရဏီရ

ဟောသော်ပင် အပေါင်းသည် သမ္မုတ္တိဒေဝ၊ ကောင်းစွာပွင့်လတ်သော်၊ သဗ္ဗန္ဓေ၊ အပွင့်ဖြင့် ဖုံးထွင်းအပ်သော၊ သုညာ ဆိပ်သော၊ စာရေးကောင်း၌ ထည်းကောင်း၊ မဏ္ဍ ရုက္ခမူလေ၊ မဏ္ဍပ်သစ်ပင်ရင်း၌ လည်းကောင်း၊ သုခိတော၊ ချမ်းသာသည်ဖြစ်၍၊ အနာသဝေါ၊ အာသဝေါမရှိသည်ဖြစ်၍၊ နိစ္စံ၊ အမြဲ၊ ဝသာဓိ၊ နေ၏၊ မဇ္ဈေ၊ အလယ်၌၊ မယျံ၊ ငါ၏၊ ဘဝေါ၊ ဘဝတို့သည်၊ အသု၊ ဖြစ်ကုန်၏၊ ယောဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်၊ တထေသု၊ ဘဝတို့၌၊ ပကိတ္တယိ၊ ကြားတော်မူ၏၊ မေ၊ ငါ့အား၊ အဇ္ဈ၊ ယခု၊ အာသဝေါ၊ အာသဝေါတရားတို့သည်၊ ဝိကာ၊ ကျန်ကုန်ပြီ၊ ဣဒါနိ၊ ယခုအခါ၌၊ ပုနု ဗ္ဗဝေါ၊ တတန်တင်းသစ်၌ ဖြစ်ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ ဝိသကပ္ပသဟာပပဋိ၊ ကမ္မ၊ သုံးသောဝါထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်အလှူကို၊ အဒဓိံ၊ ယူပြီ၊ တတော၊ ထိုအခါမှ၊ ပထုကိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာဓိ၊ မထိစတူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ မရဒါနုဿ၊ ဗျာ၊ အလှူ၏၊ ဗလံ၊ အကျိုးတည်း၊ မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဗျာပိတဒ၊ ဖုတ်မြိုက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သ၊ မူဟတော၊ ပတ်နုတ်အပ်ကုန်ပြီ၊ သဗ္ဗာသဝဂေဂိက္ခိတာ၊ အထုံးစုံသော အာသဝေါတရားကုန်ကုန်ပြီ၊ ဒါနိဣဒါနိ၊ ယခုအခါ၌၊ ပုနု ဗ္ဗဝေါ၊ တတန်တင်သစ်၌ ဖြစ်ခြင်းသည်၊ နုတ္ထိ၊ မရှိ၊ မေ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ အာဘိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိကေ၊ အထံတော်၌၊ ဝိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အ၊ နုဗ္ဗတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အထုံးအမထေဝီကို၊ ကတံ၊ ပြုအပ်ပြီ၊ စဟသော၊ လေးပါးကုန်သော၊ ပမိ၊ သန္တိဒါစ၊ ပမိ၊ သန္တိဒါတို့ကို ထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေ၊ ဝိမောက္ခာဝိစ၊ ဤဝိမောက္ခတို့ကို ထည်းကောင်း၊ ဆဋ္ဌာဘိညာ၊ ခြောက်ပါးသော အဘိညာဉ်တို့ကို ထည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အထုံးအမထေဝီကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော် ရှိသော၊ မရဒါယကော၊ ထေရော၊ မရဒါယကမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အဘာထိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣဒါနုဗ္ဗန္တေ၊ ဤသို့သောအစဉ်ဖြင့်၊ မရဒါယကတ္ထေရဿ၊ မရဒါယကမထေရ်၏၊ စတုတ္ထံ၊ ထေးချခြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၀-ပိယိန္ဒဝတ္ထဝဂ်-၃၉၇-ပဒုမကုဋ္ဌာဂါရိယတ္ထေရအပဒါနံ၊ ၁၂၁

၄၀-ပိယိန္ဒဝတ္ထဝဂ်-၃၉၇-ပဒုမကုဋ္ဌာဂါရိယတ္ထေရအပဒါနံ၊

သယန္တု။ အလိုလိုဖြစ်တော်မူသော၊ ထောကနာသကော၊ ထောကကို နိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ သမ္ပုဒ္ဓေါ၊ သစ္စာလေးပါးကိုယ်တော်မူ တတ်သော၊ သမာဓိကုသသော၊ သမာဓိ၌သိမ်မာတော်မူသော၊ ရနိ၊ ရဟန်း မြတ်ဖြစ်တော်မူသော၊ ပိယဒသိ၊ ပိယဒသိအမည်တော်ရှိသော၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဝိဝေကကာမော၊ ဆိတ်ငြိမ်ရာကို အလိုတော်ရှိသည် ဖြစ်၍၊ ဝနသတ္ထံ၊ တောအုပ်သို့၊ သမောဂ္ဂဗျာ၊ သက်ဝင်တော်မူ၍၊ ပိယဒ သိ၊ ပိယဒသိအမည်တော်ရှိသော၊ မဟာရနိ၊ မြတ်စွာဘုရားသည်၊ ပံသု ကုလံ၊ ပံသုကုသကံန်းကို၊ ပတ္တရိတွာန၊ ခင်းတော်မူ၍၊ ပုရိသုတ္တမော၊ ယော ကျားမြတ်ဖြစ်တော်မူသောမြတ်စွာဘုရားသည်၊ နိယိဒိ၊ ထိုင်နေတော်မူ၏၊ အဟံ၊ ငါသည်၊ ကာနနေ၊ အသံကျသံကျသံမည်သော၊ အရိနေ၊ ဘောဋ္ဌံ၊ မိဂလု ခွေ၊ သားမူဆိုးသည်၊ ပုရော၊ ရှေး၌၊ အသိ၊ ဖြစ်၏၊ ပယဒမိဂံ၊ ဂျီဟူသောသား ကို၊ ဝေန္တု၊ ရှေးဦးလျက်၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ အဟိတ္ထာမိ၊ ထည့်သည်၏။

တတ္ထံ၊ ထိုတောအရပ်၌၊ ဩစာတိတ္ထံ၊ ဩစာမှ ကူးမြောက်ပြီးသော၊ အနာသဝံ၊ အာသဝေါမရှိသော၊ ပုပ္ဖိတံ၊ ပွင့်သော၊ သာလရာဇံ၊ အင် ကြင်းပင်မင်းကဲ့သို့သော၊ ဥဂ္ဂတံ၊ တက်သော၊ သတရံ၊ သိဝ၊ နေမင်းကဲ့သို့ သော၊ သမ္ပုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဗ္ဗသသိ၊ ဖြစ်ပြီး၊ အဟံ၊ ငါသည်၊ ဒေဝဒေဝံ၊ နုထထက်နတ်မြတ်ဖြစ်တော်မူသော၊ ပိယဒသိ၊ ပိယဒသိအ မည်တော်ရှိသော၊ မဟာယသံ၊ မြတ်စွာဘုရားကို၊ ဒိတ္တာန၊ မြင်၍၊ ဇာတံ၊ သာ ရံ၊ ဇာတသရအိုင်သို့၊ သမောဂ္ဂဗျာ၊ သက်ဝင်၍၊ တဒါ၊ ထိုအခါ၌၊ ပဒုမံ၊ ပဒုမကို၊ အဟာရိ၊ ဆောင်ပြီး၊ သထပတ္တံ၊ ပွင့်ချင်တရာရှိသော၊ ပဒုမံ၊ ပဒုမကို၊ အဟာရိတွာန၊ ဆောင်၍၊ မနေရမံ၊ နှလုံးမမေ့လျှင်ဘွယ်ကောင်း သော၊ ကုဋ္ဌာဂါရိ၊ ရုလစ်မွန်၊ ချွန်ကို၊ ကရိတွာန၊ ပြု၍၊ အဟံ၊ ငါသည်၊ ပဒုမေန ပဒုမာဖြင့်၊ သာဒယိ၊ မိုး၏၊ အနုကမ္ပိကော၊ အစဉ်သနားတော်မူသော ကာ၊ ရုဏိကော၊ ကရုဏာရှိတော်မူသော၊ ဗုဒ္ဓေါ၊ သစ္စာလေးပါးကိုယ်တော်မူ သော၊ ဇိနော၊ မာရ်ငါးပါးကိုအောင်တော်မူသော၊ ပိယဒသိ၊ မဟာရနိ၊ ပိယ ဒသိမြတ်စွာဘုရားသည်၊ သတ္ထုတ္တံ၊ ဒိဝံ၊ ခုနစ်ခုခုနစ်ညဉ့်တို့ပတ်လုံး၊ ကု ဋ္ဌာဂါရေ၊ ရုလစ်မွန်၊ ချွန်၌၊ ဝသိ၊ ထိတင်းသုံးတော်မူ၏၊ ပုရ၊ တံ၊ ညှိုးခွမ်းမ ကောင်းဟောင်းလေပြီးသောကြာကို၊ သန္ဓုယိတွာန၊ စွန့်၍၊ နုဝေနံ၊ အသစ်

မြစ်သောကြာဖြင့်၊ အဟံ၊ ငါသည်၊ သာဒယိ၊ ရိုးပြီ၊ အဂ္ဂလိ၊ လက်အုပ်ကို၊
 ပဂ္ဂယျ၊ မြောက်၍၊ အဟံ၊ ငါသည်၊ တာဝဒေ၊ ထိုစကား၊ အဋ္ဌာသိ၊ ရော်ပြီ၊
 ၉ သမာဓိမှ၊ သမာဓိမှ၊ ဝုဋ္ဌယိတွာ၊ ထတော်မူ၍၊ ဖိယဒသိမဟာရနိ၊ ဖိယဒ
 သိမြတ်စွာထုရားသည်၊ ဖိယ၊ အရပ်တို့ကို၊ အနုပိယောကောတွာ၊ တူစွ
 ကြည့်တော်မူ၍၊ သမ္ပုဋ္ဌေ၊ သဗ္ဗာလေးပါးတရားကိုသိတော်မူသော၊ လော
 ကနာသကော၊ မြတ်စွာထုရားသည်၊ နိသိဒိ၊ ထိုင်နေတော်မူ၏၊ တဒါ၊ ထို
 အခါ၌၊ သုဒဿနောနာမ၊ သုဒဿနအမည်ရှိသော၊ မဟိန္ဒိကော၊ ကြီးသော
 တန်ခိုးရှိသော၊ ဥပဋ္ဌာကော၊ အရုပ်အကျွေးသည်၊ သတ္ထုနော၊ ဆရာဖြစ်
 တော်မူသော၊ ဖိယဒသိ၊ သ၊ ဖိယဒသိအမည်ထေရ်ရှိသော၊ ဗုဒ္ဓဿ၊ မြတ်
 စွာထုရား၏၊ ဝိတ္တံ၊ ဝိတ်ကို၊ အညာယ၊ သိ၍၊ အထိတိသံဟသေ၊ ဟံ၊ ရှစ်
 သောင်းကုန်သော၊ ဝိက္ခု၊ ဝိ၊ ရဟန်းတို့ဖြင့်၊ ပရိဝါရိတော၊ ခြံရံသည်ဖြစ်၍၊
 ဝနန္တေ၊ ဘော၏အတွင်း၌၊ သုခမာသိနံ၊ ချမ်းသာကိုရှာလေ့ရှိသော၊ လောက
 နာယကံ၊ မြတ်စွာထုရားသို့၊ ဥပပယိ၊ ကပ်၏၊ ယဒဝတာ၊ အကြင်မျှသေခံ
 ဝနသဏ္ဍိ၊ ဘောအရပ်၌၊ အဓိဝတ္ထာ၊ စောင့်ကုန်သော၊ ဒေဝတာစ၊ နတ်တို့
 လည်လည်း၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ ဝိတ္တံ၊ ဝိတ်တို့၊ အညာယ၊ သိ၍၊ တဒါ၊
 ထိုအခါ၌၊ သဗ္ဗေ၊ အလုံးစုံကုန်သောနတ်တို့သည်၊ သန္နိပတံ၊ စည်းဝေးကြ
 ကုန်၏၊ ယက္ခေသု၊ နတ်တို့သည်၊ သမာ၊ တေသု၊ စည်းဝေးကြကုန်သည်
 ရှိသော်၊ သဟာရက္ခေသ၊ ရက်ျှင်နှင့်တကွသော၊ ကုမ္ဘဏ္ဍေပ၊ ကုမ္ဘာဏ်သည်
 လည်းကောင်း၊ ဝိက္ခု၊ ဝိတ်စောစ၊ ရဟန်းဝိတ်စောလည်းကောင်း၊ သမ္ပုဋ္ဌေ၊
 ရောက်သည်ရှိသော်၊ ဇိနော၊ မြတ်စွာထုရားသည်၊ ဂါထာ၊ ဂါထာတို့ကို၊
 ပဗျာဟရိ၊ မိန့်တော်မူ၏၊ ယော၊ အကြင်သူသည်၊ ဝံ၊ ငါ့ကို၊ သတ္တဝဟံ၊
 ခုနစ်ခုတ်ပတ်လုံး၊ ပုဗ္ဗေ၊ ပုဗ္ဗ၏၊ မေ၊ ငါအား၊ အေဝါ၊ သဗ္ဗ၊ နေရာကိုလည်း
 အကာသိ၊ ပြု၏၊ အဟံ၊ ငါသည်၊ တံ၊ ထိုသူကို၊ ကိတ္တယိ၊ သာမိ၊ ကြား
 အံ၊ ဘာသတော၊ ဟောတော် မူသော၊ မမ၊ ငါထုရား၏၊ ဝစနံ၊ စကား
 တော်ကို၊ သုဏာထ၊ နာကြကုန်လော့၊ သုဒဒ္ဓသံ၊ အလွန်မြင်နိုင် သော၊
 သုနိပုဏံ၊ အလွန် သိမ်မွေ့သော၊ ဂန္တိရံ၊ နက်နဲသော၊ သုပ္ပကာဝိတံ၊
 ကောင်းစွာပြုအပ်သော၊ ဓမ္မံ၊ တရားတော်ကို၊ ဥာဏေန၊ ဥာဏ်တော်ဖြင့်၊
 ကိတ္တယိ၊ သာမိ၊ ကြားအံ၊ ဘာသတော၊ ကြားတော်မူသော၊ မမ၊ ငါထုရား
 ၏၊ ဝစနံ၊ စကားတော်ကို၊ သုဏာထ၊ နာကြကုန်လော့၊ စတုဒ္ဓသာနိ
 ကပ္ပာနိ၊ တဆဲ့ လေးကပ်တို့ ပတ်လုံး၊ ဒေဝရန္တံ၊ နတ်မင်း၏ အဖြစ်ကို၊
 ကရိယာတိ၊ ပြုစုစွန့်၊ တသ၊ ထိုသူ၏၊ မဟန္တံ၊ ကြီးစွာသော၊ ကုဗ္ဗာဝါရံ၊

ရုယစ်မွန်ချွန်ကို၊ ပဗ္ဗသုပ္ပေဟိ၊ ပရမာကြာတို့ဖြင့်၊ သောဒိတ်၊ ရုံးထွမ်းအပ်၏။ အာကာသေ၊ ကောင်းကင်၌၊ ဓာရယိဿတိ၊ ဆောင်ထုတ်၍၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ပုပ္ဖကမ္မဿ၊ ရှေးကံ၏၊ ဖထံ၊ အကျိုးတည်း၊ စတုဗ္ဗိသေကပ္ပသတေ၊ နှစ်ထောင်ထေးရာကမ္မာထက်၌၊ ဝေါဂိဗ္ဗိန္ဒု၊ ဖြိုမ်းသည်ဖြစ်၍၊ သံသရိဿတိ၊ ကျင်သည်ရထွတ်၊ တတ္ထ၊ ထိုဘဝ၌၊ ပုပ္ဖမယံ၊ ပန်းဖြင့်ပြီးသောဗျမှံ၊ ဗိမာန်သည်၊ အာကာသေ၊ ကောင်းကင်၌၊ ဓာရယိဿတိ၊ ဆောင်ထုတ်၍၊ ပရမပတ္တမ္ပိ၊ ပရမာကြာရွက်၌၊ တောယံ၊ ရေသည်၊ နလိမ္ပတိယထာ၊ မလိမ်းကျသကဲ့သို့၊ တထေဝ၊ ထိုအတူသာလျှင်၊ ဣမဿ၊ ဤသူ၏၊ ဉာဏဒိဉ္ဇာဟံ၊ ကိလေသာ၊ ကိလေသာတို့သည်၊ နောပလိမ္ပဒေ၊ မလိမ်းကျကုန်၊ အသံ၊ ဤသူသည်၊ ပဉ္စနိဝရထေ၊ ဝါးပါးသောနိဝရဏတို့ကို၊ မနသာ၊ စိတ်ဖြင့်၊ ဝိနိဝဇ္ဇေတွာ၊ သျှောကျစေ၍၊ နေက္ခမ္ပေ၊ တောထွက်ခြင်း၌၊ ဝိတ္တံ၊ စိတ်ကို၊ ဇနယိတွာ၊ ဖြစ်စေ၍၊ အဂါရာ၊ အိပ်ရာတည်ထောင်လျှင်၊ ဘောင်မှ၊ ပဗ္ဗဇိဿတိ၊ ရဟန်းပြုသတ္တံ၊ တထေဝတဒါကာထေ၊ ထိုအခါ၌၊ ပုပ္ဖမယံ၊ ပန်းဖြင့်ပြီးသောဗျမှံ၊ ဗိမာန်ကို၊ ဓာရေန္တံ၊ ဆောင်ထုတ်၊ နက္ခယိဿတိ၊ ထွက်ထွတ်၊ ရာက္ခမုဏေ၊ သစ်ပင်ရင်း၌၊ ဝသန္တဿ၊ နေသော၊ နိပကာဿ၊ ရင့်သောပညာရှိသော၊ သတိမတော၊ သတိရှိသောသူအား၊ တတ္ထ၊ ထိုသစ်ပင်ရင်း၌၊ ပုပ္ဖမယံ၊ ပန်းဖြင့်ပြီးသောဗျမှံ၊ ဗိမာန်သည်၊ မတ္ထကေ၊ ထိပ်ထက်၌၊ ဓာရယိဿတိ၊ ဆောင်ထုတ်၊ ဝိဝရံ၊ သင်္ကန်းကိုလည်းကောင်း၊ ဝိဇ္ဇာပါတဉ္စ၊ ဆွမ်းကိုလည်းကောင်း၊ ပစ္စယံ၊ ဆေးပစ္စည်းကိုလည်းကောင်း၊ သယနာသန်ကျောင်းအိပ်ရာနေရာကိုလည်းကောင်း၊ ဘိက္ခုသံစာသော၊ ရဟန်းသံဃာအား၊ ဒတွာ၊ လှူ၍၊ အနာသဝေါ၊ အာသဝေါမရှိသည်ဖြစ်၍၊ နိဗ္ဗာပိဿတိ၊ ငြိမ်းစေထွတ်၊ ကုဗ္ဘဂါရေန၊ ရုယစ်မွန်ချွန်တပ်သေးဗိမာန်ဖြင့်၊ စရဏာ၊ သွားကုန်သည်ဖြစ်၍၊ ပဗ္ဗဇ္ဇံ၊ ရဟန်းအဖြစ်သို့၊ အဘိနိက္ခမိံ၊ ထွက်ပြီ၊ ရုက္ခမုဏေ၊ သစ်ပင်ရင်း၌၊ ဝသန္တိ နေရသော်လည်းကောင်း၊ ကုဗ္ဘဂါရံ၊ ရုယစ်မွန်ချွန်တပ်သောဗိမာန်ကို၊ ဓာရိယတိ၊ ဆောင်အပ်၏၊ ဝိဝရေ၊ သင်္ကန်း၌လည်းကောင်း၊ ဝိဇ္ဇာပါတေ၊ ဆွမ်း၌လည်းကောင်း၊ မေ၊ ဝါအား၊ စေတနာ၊ စေ့ဆော်ခြင်းသည်၊ နဝိဇ္ဇာ၊ မရှိ၊ ပုညကမ္မေန၊ ကောင်းမှုကံနှင့်၊ သံယုတ္တော၊ ဟဉ်သည်ဖြစ်၍၊ ပရိနိဗ္ဗိတံ၊ ပြီးပြီးသောပစ္စည်းကို၊ လဘာမိ၊ ရ၏၊ ဂတနတော၊ ဂတန်းအရေးအတွက်အားဖြင့်၊ အသင်္ခယာ၊ မရေတွက်အပ်ကုန်သော၊ ဗဟူ၊ များစွာကုန်သော၊ ကပ္ပကောမိ၊ ကမ္မာကုဇေတို့သည်၊ မမ၊ ဝါအား၊ ရိတ္တကာ၊ အချည်းနှီး၊ အတိတ္တန္တာ၊ လွန်ခဲ့၊ ကုန်၏၊ တေ၊ ထိုကမ္မာ

ကုမ္ပဏီသည်။ သောကနာယက၊ မြတ်စွာဘုရားမှ၊ ပရတ္တိ၊ လွတ်ကုန်ပြီ။
 အဋ္ဌာရသေကပ္ပသတေ၊ တထေဝင်ရှစ်ရာကမ္ဘာထက်၌၊ ဝိယ၊ ဒသိ၊ ဝိယ၊ ဒသိ
 အမည်တော်ရှိသော၊ ဝိနာယကော၊ လူတို့ကိုဆုံးမတော်မူတတ်သောမြတ်
 စွာဘုရားသည်။ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ ဟံ၊ ထိုမြတ်စွာဘုရားသို့၊ အဟံ၊ ငါ
 သည်၊ ပယိရုဂါယိတွာ၊ ဆည်းကပ်၍၊ ဣဝံယောနံ၊ ဤအဖြစ်သို့၊ ဥပါဝတော
 နော၊ ကံ၏။ ။ အနာမိနာမစက္ခုဝံ၊ မယုတ်သောအမည်ဖြင့်စက္ခုငါးပါးရှိ
 တော်မူသော၊ တံ၊ သမ္ပန္နံ၊ ထိုမြတ်စွာဘုရားကို၊ အဒ္ဓဿာယိ၊ မြင်ပြီ။ အဟံ၊
 ငါသည်၊ တံ၊ ထိုမြတ်စွာဘုရားသို့၊ ဥပါဝတ္တာန၊ ကပ်၍၊ အနဂါရိယံ၊ အိမ်ရာမ
 တောင်ရဟန်းကောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ။ ။ ဒုက္ခဿန္တကရော၊ ဆင်းရဲ၏
 အဆုံးကိုပြုတော်မူတတ်သော၊ ဗုဒ္ဓေါ၊ သစ္စာလေးပါးတရားကို သိတော်မူ
 သော၊ ဇိနာ၊ မြတ်စွာဘုရားသည်။ ။ မ၊ ငါ့အား၊ မဂ္ဂံ၊ မင်္ဂလာကို၊ ဒေသ
 ဟိ၊ ဟောတော်မူ၏။ တဿ၊ ထိုမြတ်စွာဘုရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုဗ္ဗေ
 တွာန၊ နာ၍၊ အစသံဝဒံ၊ နိဗ္ဗာန်သို့၊ ပရတ္တာ၊ ရောက်သည်။ အမ္ပိ၊ မြစ်၏။ ။
 သဘျုပုဂံဝံ၊ သာကီဝင်မင်းသားတို့၏၊ ဓရ၊ သွားဖြစ်တော်မူသော၊ ဂေါတမံ၊
 ဂေါတမအမည်ရှိသော၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ တောသယိတွာန၊ နှစ်
 သက်စေ၍၊ သဗ္ဗာသဂေ၊ အဆုံးရုံသောအာသဝေါတရားတို့ကို၊ ပရိညာယံ၊
 ပိုင်းခြား၍၊ အနာသဝေါ၊ အာသဝေါမရှိဘဲ ဝိဘရာဇံ၊ နေရ၏။ ။ အဋ္ဌာရ
 သေကပ္ပသတေ၊ တထေဝင်ရှစ်ရာကမ္ဘာထက်၌၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာ
 ဘုရားကို၊ အဘိပူဇယိ၊ ပူဇော်ပြီး တတော၊ ထိုအခါမှ၊ ပထဝီ၊ စေ၍၊ ဒုပ္ပတိ၊
 ဒုပ္ပတိဘဝကို၊ နာယိဇာနာယိ၊ မတိစဘူး၊ ဣဒံပယံ၊ ဤအကျိုးသည်။ ဗုဒ္ဓပူဇာ
 ယ၊ ဘုရားကိုပန်းပူဇော်ခြင်း၏၊ ပယံ၊ အကျိုးတည်း။ ။ မယျံ၊ ငါသည်၊ ကိ
 သေသာ၊ ကိသေသာတို့ကို၊ ဈာပိတံ၊ ဗုဒ္ဓံ မြှောက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အဆုံး
 ရုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတာ၊ နှုတ်ပယ်အပ်ကုန်ပြီ၊ သဗ္ဗာသဝ
 မရိက္ခိကာ၊ အဆုံးရုံသောအာသဝေါတရားကုန်ပြီ၊ ဒါနိဣဒါနိ၊ ယခုအခါ၌၊
 ပုနတ္တဝါ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိ။ ။ မေ၊ ငါ၏၊ အာဂ
 တံ၊ သာခြင်းသည်။ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောသာခြင်းသည်။
 အာသိ၊ ဖြစ်၏။ မေ၊ ငါသည်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိ၊ ကေးအထံ
 တော်၌၊ တိသေသာဝိဇ္ဇာ၊ သုံးပါးသေသာဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရော
 အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
 ပြုအပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော
 ပဒုမကုဋ္ဌာဂါရိယောထေရော၊ ပဒုမကုဋ္ဌာဂါရိယမထေရ်သည်။ ဣမာဂါ

၄၀-ပိထိန္ဒဝဂ္ဂဝဂ်-၃၉၇-ပဒုမကုဋ္ဌာဂါရိယတ္ထေရအပဒါနံ၊ ၁၂၅

ထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုထော်မူပြီ၊ ဣတိဣမိနာ
နုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ပဒုမကုဋ္ဌာဂါရိယတ္ထေ
ရထာ၊ ပဒုမကုဋ္ဌာဂါရိယမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အပဒါနံ၊
အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၄၀-ပိထိန္ဒဝဂ္ဂဝဂ်-၃၉၈-ဗာကုထတ္ထေရအပဒါနံ၊

ဟိမဝန္တဿ၊ ဟိမဝန္တာ၏၊ အဝိဒုရေမနိးမဝေးသောအရပ်၌၊ သောဘိ
တောနာမ၊ သောဘိတအမည်ရှိသော၊ ပဗ္ဗတော၊ ကောင်သည်၊ အတ္ထိ၊ ရှိ၏၊
တတ္ထ၊ ထိုကောင်၌၊ မဟ္တံ၊ ငါသည်၊ သဟသိသေဟိ၊ တပည့်တို့နှင့်တကွ၊
သုကတော၊ ကောင်းစွာပြုအပ်သော၊ အဿမော၊ သင်္ခမ်းကျောင်းကို၊ မာပိ
တော၊ ဖန်ဆင်းအပ်၏၊ တတ္ထ၊ ထိုသင်္ခမ်းကျောင်း၌၊ မဏ္ဍပါစ၊ မဏ္ဍပ်
တို့သည်သည်၊ ဗဟူ၊ များကုန်၏၊ သိန္ဓုဝါရိတာ၊ ရေအုတ်နဲ့ပင်တို့သည်၊ ပုပ္ဖိ
တာ၊ ပွင့်ကုန်၏၊ တတ္ထ၊ ထိုသင်္ခမ်းကျောင်း၌၊ ကဝိဋ္ဌာစ၊ သီးပင်တို့သည်
ထည်း၊ ဗဟူ၊ များကုန်၏၊ ဇိဝဇိဝကာ၊ ထပ်ခေါင်ခင်းပန်းတို့သည်၊ ပုပ္ဖိ
တာ၊ ပွင့်ကုန်၏၊ တတ္ထ၊ ထိုသင်္ခမ်းကျောင်း၌၊ နိဂုဏ္ဍိယော၊ ဆိပ်ဖလူးညှိတို့သည်၊
ဗဟူ၊ များကုန်၏၊ ဗဒရာစ၊ အိမ်ဆီးသီးတို့သည်ထည်းကောင်း၊ အာမဇကာ
နိစ၊ ရှစ်ထွားပင်တို့သည်ထည်းကောင်း၊ ဗာရသကာ၊ ဖက်သက်တို့သည်
ထည်းကောင်း၊ အလာဗုစ၊ မူးတို့သည်ထည်းကောင်း၊ ပုဏ္ဏရိကာ၊ သရက်
ဖြူပင်တို့သည်ထည်းကောင်း၊ ပုပ္ဖိတာ၊ ပွင့်ကုန်၏၊ အာဇ္ဇကာ၊ ပဲဘက်ပင်
တို့သည်ထည်းကောင်း၊ ဗေဗ္ဗိကာ၊ ဥသျှစ်ပင်တို့သည်ထည်းကောင်း၊ တတ္ထ၊
ထိုသင်္ခမ်းကျောင်း၌၊ ဗဟူ၊ များကုန်၏၊ ကဒလိ၊ ငှက်ပျောပင်တို့သည်
ထည်းကောင်း၊ မာတုယုပီကာ၊ ရှောက်ချိုပင်တို့သည်ထည်းကောင်း၊ မဟာ
နာမာ၊ ဆီးဆောင်းပင်တို့သည်ထည်းကောင်း၊ တတ္ထ၊ ထိုသင်္ခမ်းကျောင်း
၌၊ ဗဟူ၊ များကုန်၏၊ အဇ္ဈနာစ၊ ဖောက်ကြွပ်ပင်တို့သည်ထည်းကောင်း၊
ဝိယဂုံကာ၊ ဥပါသကာပင်တို့သည် ထည်းကောင်း၊ ကောသမ္မာ၊ ကြွပ်ပင်
တို့သည်ထည်းကောင်း၊ သဠလာ၊ ထင်းရှူးပင်တို့သည်ထည်းကောင်း၊ နိဗ္ဗာ၊
မအူပင်တို့သည်ထည်းကောင်း၊ နိဂြောဓာစ၊ ပြည်ညောင်ပင်တို့သည်ထည်း
ကောင်း၊ ကပိတ္ထနာ၊ ညောင်ကြပ်ပင်တို့သည်ထည်းကောင်း၊ မဟ္တံ၊ ငါ၏၊
အဿမော၊ သင်္ခမ်းကျောင်းသည်၊ ဒေသော၊ ဤသို့သော၊ ရှိ၏၊ အဘံ၊
ငါသည်၊ သသိဿာ၊ တပည့်တို့နှင့်တကွ၊ တဟိံ၊ ထိုသင်္ခမ်းကျောင်း၌၊

ဝယ်၊ နေပြီ၊ သယံဇာတ၊ အလိုလိုဖြစ်တော်မူသော၊ ထောကနာယကော၊
ထောကကို နိဗ္ဗာန်သို့ဘောင်တော် မူတတ်သော၊ အနောမဒသိ ဘဂဝါ၊
အနောမဒသိမြတ်စွာဘုရားသည်၊ ပဋိသန္ဓေခံ ကိုတော်တည်းကိန်းတော်
မူခြင်းကို၊ ဝေဝေဝံ၊ ရှာဗြီးလျက်၊ မမ၊ ငါ၏၊ အသမံ၊ သင်ခမ်းကျောင်းသို့၊
ဥပဂတိ၊ ကပ်၍၊ ဥပပတဉ္စ၊ ကပ်တော်မူသည်အည်းဖြစ်သော၊ မဟာ
ဝီရိ၊ ကြီးသောလုံ့လ ရှိတော်မူသော၊ မဟာယသံ၊ များသောအခြံအရံရှိ
တော်မူသော၊ အနောမဒသိ၊ အနောမဒသိအမည်တော်ရှိသော၊ ထောက
နာထ၊ သား၊ မြတ်စွာဘုရားအား၊ ခဏေန၊ တခဏခြင်းဖြင့်၊ ဝါတာဗာဓော၊
ထေရ်သည်၊ သရဋ္ဌဟိ၊ ထသတည်း၊ အရညဗြီးတော၌၊ ဝိစရန္တော၊
ထည့်သည်သည် ရှိသော်၊ ထောကနာယကံ၊ မြတ်စွာဘုရားကို၊ အဗ္ဗသံ၊
မြင်ပြီ၊ စက္ခုမန္တံ၊ စက္ခုငါးပါးရှိတော်မူသော၊ မဟာယသံ များသောအခြံ
အရံရှိတော်မူသော၊ ယ၊ ဖြူ၍၊ မြတ်စွာဘုရားသို့၊ ဥပဂတိံ၊ ကပ်၍၊
ဣရိယဉ္စာပိ၊ အမူအရာကိုလည်း၊ ဒိပ္ပံ၊ ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါ
သည်၊ အသံ၊ သယံ၊ ထိုအသံသယံဝေ၊ အကြွင်းမဲ့ သာလျှင်၊ နော၊ ငါတို့၏၊
ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ ဗျာဓိ၊ အနာသည်၊ ဥပပဇ္ဇထ၊ ဖြစ်ထက်သတည်း၊
ဣတိ၊ ဤသို့၊ ဥပလက္ခသိံ၊ မှတ်ပြီ၊ မမသိဿာနံ၊ ငါ့ထပည့်တို့၏၊
သန္တိကော၊ အထံ၌၊ ဝိပ္ပံ၊ လျှင်စွာ၊ မမ၊ ငါ၏၊ အသမံ၊ သင်ခမ်းကျောင်းသို့၊
အာဂန္တိံ၊ လာပြီ၊ အဟံ၊ ငါသည်၊ ဘောသန္တံ၊ ဆေးကို၊ ကတ္ထုကာမော၊ ပြုလို
သည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ သိသော၊ တပည့်တို့ကို၊ အာမန္တဟိံ၊ ခေါ်
ပြီ၊ မမ၊ ငါ၏၊ ဝါ၊ ဘျံ၊ စကားကို၊ ပဋိသုဏိတွာန၊ ကြား၍၊ သဗ္ဗေသိဿာ၊
အလုံးစုံသော တပည့်တို့သည်၊ သဂါရဝါ၊ ရှိသေခြင်းရှိသည်ဖြစ်၍၊ မမံ၊
ငါ့ကို၊ သတ္ထုဂါရဝတာ၊ ဆရာ၌ရှိသေကုန်သည်ဖြစ်၍၊ ဧကန္တိ၊ ထပေါင်း
ကည်း၊ သန္တိပတိံ၊ သုစည်းဝေးကြကုန်၏၊ ဝိပ္ပံ၊ လျှင်စွာ၊ ပဗ္ဗတံ၊ တောင်
သို့၊ အာရုပ္ပာ၊ တက်၍၊ သဗ္ဗော၊ သခံ၊ ခပ်သိမ်းသောဆေးကို၊ အဟံ၊ ငါသည်၊
အကာသိံ၊ ပြုပြီ၊ ပါနိယောဝံ၊ ရေပျော်သည်ကို၊ ကတွာန၊ ပြု၍၊ အဟံ၊ ငါ
သည်၊ ဗုဒ္ဓဓမ္မဿ၊ မြတ်စွာဘုရားအား၊ အဝံ၊ ထို၊ ယူပြီ၊ မဟာဝီရော၊
ကြီးသောလုံ့လရှိတော်မူသော၊ သဗ္ဗညု၊ ခပ်သိမ်းသောတရားကိုသိတော်
မူသော၊ ထောကနာယကော၊ မြတ်စွာဘုရားသည်၊ ပရိသုတ္တေ၊ သုံးဆောင်
တော်မူသည်ရှိသော်၊ ဝိပ္ပံ၊ လျှင်စွာ၊ သုဂတဿ၊ ကောင်းသောစကားကို
ဆိုတော်မူတတ်သော၊ မဟေသိနော၊ မြတ်စွာဘုရား၏၊ ဝါတော၊ ထေရ်
သည်၊ ဝူပသမိ၊ ငြိမ်းလေ၏၊ ပဿန္ဓဒမုဟံ၊ ငြိမ်းသောပူပန်ခြင်းရှိသည်

ကို၊ ဒိသွ။ မြင်၍၊ အနောမဒသိ၊ အနောမဒသိအမည်တော်ရှိသော၊ မဟာ
ယသော၊ မြတ်စွာဘုရားသည်၊ သကာသနော၊ ကိုယ်တော်နေရာ၌၊ နိဝိဒိတွာ၊
နေတော်မူ၍၊ ဣမာဂါထာ၊ ဤဂါထာတို့ကို၊ အဘာသထေ၊ ဟောတော်မူ
၏။ ယော၊ အကြင်သူသည်၊ မေ၊ ငါဘုရားအား၊ ဘောသဇ္ဇံ၊ ဆေးကို၊
ပါဒါထိ၊ လှူ၏၊ မမ၊ ငါ၏၊ ဗျာဓိဉ္စ၊ လောနာရောဂါကိုလည်း၊ သမယိ၊ ငြိမ်းစေ
၏၊ ဟံ၊ ထိုသူကို၊ အဘံ၊ ငါဘုရားသည်၊ ကိတ္တယိယာမိ၊ ကြားအံ့၊ ဘာသ
ဘော၊ ဟောတော်မူသော၊ မမ၊ ငါ၏၊ ဝစနံ၊ စကားတော်ကို၊ သုဏာထ၊ နာ
ကြကုန်သော၊ ကပ္ပသတသဟာသာနိ၊ ဣတထိနိးတို့ပတ်လုံး၊ ဒေသလော
ကော၊ နတ်ပြည်၌၊ ရမိသထိ၊ မြေလျော်ရလတ္တံ့၊ တုဂါယထ၊ တုဂါယာတို့ကို၊
ဝါဒိတော၊ တီးအပ်သည်ရှိသော၊ တတ္ထ၊ ထိုနတ်ပြည်၌၊ အဟံ၊ ငါသည်၊ သဒါ၊
အခါခပ်သိမ်း၊ မောဒိသထိ၊ မြေလျော်ရလတ္တံ့၊ မနုဿ၊ လောကံ၊ လှူပြည်
သို့၊ အာဂတ္တာ၊ ထာ၍၊ သုတ္တမူလေန၊ ကုယိုထံကံ အကြောင်းရင်းသည်၊
စောဒိကော၊ တိုက်တွန်းအပ်သည်ဖြစ်၍၊ သဟာသ၊ တွတ္တံ၊ အကြိမ်က
ထောင်တိုင်တိုင်၊ ရာဇာစက္ကဝတ္တံ၊ စကြာမင်းသည်လည်း၊ တပိသထိ၊
ဖြစ်လတ္တံ့၊ ပညပညာသကပ္ပမိ၊ ငါးဆဲ၊ ငါးကမ္ဘာထက်၌၊ စာတုရန္တော၊
သမုဒ္ဒရာအဆုံးရှိသော၊ ဝိဒိတာပိ၊ အောင်အပ်ပြီးသော စစ်လည်ရှိသော၊
ဇမ္ဗုမဏ္ဍာယ၊ ဇမ္ဗုတကျွန်းလုံးကို၊ ဣဿရော၊ အစိုးရတော်မူသော၊ အနော
မောနာမခတ္တိယော၊ အနောမအမည်ရှိသောမင်းသည်၊ တပိသထိ၊ ဖြစ်
လတ္တံ့၊ သတ္တမုတနသမ္ပန္နော၊ ရတနာရနစ်ပါးတို့နှင့်ပြည့်စုံသော၊ စက္က
ဝတ္တံ၊ စကြာရတနာကိုလည်စေတတ်သော၊ မဟာဗ္ဗလော၊ များသောစစ်
သည်တို့ပါရှိသော၊ ဟာဝတိံသေဝိ၊ ဟာဝတိံသာ နတ်တို့ကိုလည်း၊
ခေါထေတွာ၊ ချောက်ချားစေ၍၊ ဣဿရံ၊ အစိုးရခြင်းကို၊ ကာရယိသထိ၊
ပြုလတ္တံ့၊ ဒေဝဘူတော၊ နတ်ဖြစ်၍ဖြစ်သော်လည်းကောင်း၊ မနုဿော
ဝါ၊ သူသည်လည်းကောင်း၊ အပ္ပါဗာဓော၊ နည်းသောအနာရှိသည်၊ တပိသထိ၊
ဖြစ်လတ္တံ့၊ ဝဂိဂ္ဂဘံ၊ ဥစ္စာကို၊ ဝိဝဇ္ဇေတွာ၊ ကြံ၍၊ လောကော၊
လောက၌၊ ဗျာဓိ၊ အနာကို၊ တဂိသထိ၊ လွန်မြောက်လတ္တံ့၊ ဣတော၊
ဤငါအနောမဒသိပွင့်ရာသာကော်မူ၊ အပ္ပရိမေယျေ၊ မနှိုင်းယှဉ်အပ်သော၊
ကံပွေ၊ တာသဇျေနှင့်ကပ်ဘဝိနိးထက်၌၊ ဩက္ကာကကုထသမ္ပဝေါ၊ ဩက္ကာက
အမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်
ရှိသော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ လောကော၊ လောက၌၊ တပိသထိ၊
ဖြစ်လတ္တံ့၊ တာယ၊ ထိုမြတ်စွာဘုရား၏၊ ဓမ္မေသု၊ တရားတို့၌၊ ဒါယာ

ဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သည်၊ ဓမ္မနိဗ္ဗိတော၊ တရားဖြင့်
 ဘန်ဆင်းအပ်သည်၊ ဟုတွားဖြစ်၍၊ သဗ္ဗာသဝေ၊ အလုံးစုံသောအာသဝေါ
 တို့ကို၊ ပရိညာယ၊ ပိုင်းခြား၍၊ အနာသဝေါ၊ အာသဝေါမရှိသည်ဖြစ်၍၊
 နိဗ္ဗာယိသာဘိ၊ ပြင်းခုလတ္တံ့။ ကိလေသော၊ ကိလေသာတို့ကို၊ ဈာပ
 ယိတွာနုဗုတ်မြှောက်၍၊ တဏှာသောတံ၊ တဏှာတည်းဟူသောအယဉ်ကို၊
 ဟရိသာဘိ၊ ကူးမြောက်လတ္တံ့။ ဗာကုသောနာမနာမေန၊ ဗာကုသဟူ
 သောအမည်ဖြင့်၊ သတ္တုသဝကော၊ တရားတပည့်သားသည်၊ ဟေသာဘိ၊
 ဖြစ်လတ္တံ့။ ဣဒံသဗ္ဗံ၊ ဤအလုံးစုံကို၊ အဘိညာယ၊ သိတော်မူ၍၊ သက္ခ
 ပုဂံဝေါ၊ သာကီဝင်မင်းတို့၏ရှေ့သွားဖြစ်တော်မူသော၊ ဂေါတမော၊ ဂေါ
 တမမြတ်စွာဘုရားသည်၊ ဘိက္ခုသံစော၊ ရဟန်းသံဃာ၌၊ နိဝိဒိတွာ၊ ထိုင်
 တော်မူ၍၊ ဧတဒဂ္ဂေ၊ ဧတဒဂ်အရာ၌၊ ဌပေသတိ၊ ထားလတ္တံ့။ သယမ္ပ။
 အလိုလိုဖြစ်တော်မူသော၊ ထောကနာယကော၊ ထောကကိုနိဗ္ဗာန်သို့ဆောင်
 တော်မူတတ်သော၊ အနာမဒဿိဘဂဝေါ၊ အနာမဒဿိ မြတ်စွာဘုရား
 သည်း၊ ဝိဝေကံ၊ ဆိတ်ငြိမ်ရာကို၊ အနုပိယော ကေန္တော၊ ကြည့်တော်မူ
 လျက်၊ မမာဗဝါ၊ ဝါ၏၊ သင်္ခမ်းကျောင်းသို့၊ ဥပါဝမိ၊ ကပ်တော်မူ၏။

၉ ဥပါဝေတံ၊ ကပ်တော် မူထားသော၊ မဟာဝီရံ၊ ကြီးသော လုံ့လရှိတော်
 သော၊ သဗ္ဗညုလောက နာယကံ၊ သဗ္ဗညု မြတ်စွာဘုရားကို၊ ပဝဇ္ဇော၊
 ကြည့်ညှိသည်ဖြစ်၍၊ သေဟိပါဏိဘိ၊ မိမိလက်တို့ဖြင့်၊ သဗ္ဗောသဇေ
 န၊ အလုံးစုံသော ဆေးဖြင့်၊ တပပ္ပထိ၊ ရောင့်ရဲစေပြီး၊ တဿမေ၊ ထိုဝါ
 ၏၊ ကမ္မံ၊ ကံသည်၊ သုကတံ၊ ကောင်းစွာ ပြုအပ်သော ကံတည်း၊ သု
 ဝေက္ခာ၊ ကောင်းသော ခေတ်၌၊ ဝိဇယမ္ပဒေါ၊ ကောင်းမှု၏ ပြည့်စုံခြင်း
 သည်၊ ဧဘာဘိ၊ ဖြစ်၏၊ ခေပေဝံ၊ ကုန်စေခြင်းငှါ၊ နုသက္ကောမိ၊ မတတ်
 နှိုင်း၊ တဒါကာလေ၊ ထိုအခါ၌၊ မမာဝါသည်၊ သုကတံ၊ ကောင်းစွာပြုအပ်
 ၏။ မမာဝါ၏၊ သာတာ၊ ရှုခြင်းကား၊ မေဝါသည်၊ သုလမ္ပ၊ ကောင်း
 စွာရခြင်းတည်း၊ သောအဘိ၊ ထိုဝါသည်၊ နာယကံ၊ မြတ်စွာ ဘုရားကို၊
 အဒက္ခိ၊ ပူးမြင်ရပြီး၊ တေနာမဓ္မာဝသေသေန၊ ထိုကံ၏အကြွင်းကြောင့်၊
 အစယံပဒံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်သည်၊ အဓိ၊ ဖြစ်၏၊ ဧတံသဗ္ဗံ၊ ထို
 အလုံးစုံကို၊ အဘိညာယ၊ ထူးသောဉာဏ်ဖြင့်သိ၍၊ သက္ခပုဂံဝေါ၊ သာကီ
 ဝင်မင်းသားတို့၏ ရှေ့သွား ဖြစ်တော်မူသော၊ ဂေါတမော၊ ဂေါတမမြတ်
 စွာဘုရားသည်၊ ဘိက္ခု သံစော၊ ရဟန်းသံဃာ၌၊ နိဝိဒိတွာ၊ ထိုင်၍၊
 ဧတဒဂ္ဂေ၊ ဧတဒဂ်အရာ၌၊ မံ၊ ဝါကို၊ ဌပေသိ၊ ထားတော်မူ၏။ ဣတော၊

ဤသဒ္ဓကတ္တော၊ အပရိမေဝေယျ၊ မနှိုင်းဟဉ်အပ်သော၊ ကဗ္ဗေသာမကပ်၌၊
 တဒါ၊ ထိုအခါ၌၊ ယံကမ္ပံ၊ အကြင်ကံကို၊ အကရိ၊ မပြု၊ တတော၊ ထိုအခါမှ၊
 ဗာတိ၊ စ၍၊ ဒုပ္ပတိ၊ ဒုပ္ပတိဘဝကို၊ နာတိအာနာမိ၊ မထိ စာဘူး၊ ဣဒံပထံ၊
 ဤအကျိုးသည်၊ ဘောသန္တယော၊ ဆေး၏၊ ပထံ၊ အကျိုးတည်း၊ မဟာ၊
 ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဝျာပိတာ၊ ဇုတ်မြှိုက်အပ်ကုန်ပြီ၊
 သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမုဘတာ၊ နှုတ်ပတ်အပ်ကုန်
 ပြီ၊ သဗ္ဗာသဝပရိက္ခိကာ၊ အလုံးစုံသောအာသဝေါကုန်ပြီ၊ ဒါနိဇ္ဈဒါနိ၊ ယခု
 အခါ၌၊ ပုနဗ္ဗဝေါ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ မေ၊ ငါ၏
 အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်း
 သည်၊ အာသိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိကေ၊ အ
 ထံတော်၌၊ တိလေသာပိစ္ဆာ၊ သုံးပါးသောပိစ္ဆာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်
 အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
 ပြုအပ်ပြီ၊ စတယော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါ
 တို့ကိုသည်၊ ကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမပိမောက္ခပိစ၊ ဤပိမော
 က္ခာတို့ကိုသည်၊ ကောင်း၊ ဆဋ္ဌာ၊ ဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်
 တို့ကိုသည်၊ ကောင်း၊ သန္တိကတာ၊ မျက်မှောက် ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊
 မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊
 ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဗာကုလထေရေထရော၊
 ဗာကုလမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အာသာသိတ္ထံ၊
 ရှုတ်ဆိုတော်မူပြီ၊ ဣတိဣပိနာနုတ္တနေ၊ ဤသို့သောသဒ္ဓါအစဉ်အနက်
 အစဉ်ဖြင့်၊ ဗာကုလထွေရဿ၊ ဗာကုလမထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ချးမြောက်
 သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္ထံ၊ ပြီးပြီ၊ ။

၄၀-ပိလိနွဲဝတ္ထဝင်-၃၉၉-ပိရိမာနန္ဒထွေရအပဒါနိ၊

မေ၊ ငါ၏၊ ဘရိတာ၊ မဟာသည်းကားလံကတာ၊ သေခွဲ၏၊ ပုတ္တော၊ သား
 သည်၊ သိဝထိကံ၊ သင်းချိုင်းသို့၊ ဝတော၊ ရောက်ပြီ၊ မာတာပိတာစ၊ အမိအ
 ဘာတို့သည်လည်းကောင်း၊ ဘာဘာစ၊ ညီအစ်ကိုတို့သည်လည်းကောင်း၊
 မဘာ၊ သေကုန်ပြီ၊ ဧကစိတမ္ပိ၊ ထင်းတပုံတည်း၌၊ ဗုယံ၊ ချေ၊ လောင်ကုန်၏၊ ။
 အဘိ၊ ငါသည်၊ ဘေနသော၊ နေ၊ ထိုသောကဖြင့်၊ သန္တိက္ခော၊ ပြင်းစွာပူ
 ထောင်သည်ဖြစ်၍၊ ကိလေသာ၊ ကျူးသည်၊ ပဏ္ဍု၊ ပျော့တော့သည်၊ အဟောသိ၊

ဖြစ်ပြီးတော့နသောကောန၊ ထိုသောကဖြင့်၊ အဋ္ဌိတော၊ နှိုက်စက်အပ်သည်ဖြစ်၍
 စိတ္တက္ခေပဉ္စ၊ စိတ်၏ ဖျံလွင့်ခြင်းသို့လည်း၊ မေ၊ ငါအား၊ အာသိ၊ ဖြစ်၏။ ။
 အဟံ၊ ငါသည်၊ သောကသုဗ္ဗပဇ္ဇေတော၊ သောကတည်းဟူသော ငြောင့်
 သည်နှိုက်စက်အပ်သည်ဖြစ်၍၊ ဝနန္တံ၊ တော၏အတွင်းသို့၊ ဥပသကံမိ၊ ကပ်
 ပြီး၊ ပဝတ္ထပထံ၊ အလိုလိုဖြစ်သောသစ်သီးကို၊ ဟုပ္ပိတွာ၊ စား၍။ အဟံ၊ ငါ
 သည်၊ ရုက္ခမူလေ၊ သစ်ပင်ရင်း၌၊ ဝသာမိ၊ နေ၏။ ။ ဒုက္ခသန္တကရော၊ ဆင်း
 ရဲ၏အဆုံးကိုပြုဟော်မူသော၊ ဇိနော၊ မာဂ်ငါးပါးကိုအောင်တော်မူသော၊
 သုမေခောနာမ၊ သုမေခအမည်တော်ရှိသော၊ သမ္ပုဇ္ဈေါ၊ မြတ်စွာဘုရား
 သည်၊ မမံ၊ ငါကို၊ ဥဒ္ဓရိတုကာမမာ၊ ထုတ်ဆယ်ကယ်တင်တော်မူလိုသည်
 ဖြစ်၍၊ သော၊ ထိုမြတ်စွာဘုရားသည်၊ မမသန္တိကံ၊ ငါ၏အထံသို့၊ အာဂဗ္ဗိံ၊
 ကြွလာတော်မူပြီး၊ သုမေခော၊ သုမေခအမည်တော်ရှိသော၊ မဟေသိ
 နော၊ မြတ်စွာဘုရား၏၊ ဒေသန္တံ၊ ခြေတော်သံကို၊ သုဏိတွာန၊ ကြား၍၊ အဟံ
 ငါသည်၊ သိသံ၊ ဦးခေါင်းကို၊ ဝေဂ္ဂဟိတွာန၊ ထောင်၍၊ မဟာမုနိံ၊ မြတ်စွာဘု
 ရားကို၊ ဥလ္လာကောသိံ၊ မော့၍ကြည့်ပြီး၊ မဟာပိဇေ၊ မြတ်စွာဘုရား
 သည်၊ ဥပါဂတော၊ ကပ်တော်မူ သည်ရှိသော်၊ မေ၊ ငါအား၊ ပီတိံ၊ နှစ်သက်ခြင်း
 သည်၊ ဥပဝဇ္ဇထ၊ ဖြစ်သတည်း၊ တဒါ၊ ထိုအခါ၌၊ လောကနာယကံ၊ လောက
 ကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ တံ၊ ထိုမြတ်စွာဘုရားကို၊ နိသွာ၊ မြင်၍
 မေ၊ ငါအား၊ ဧကဝ္ဋမနော၊ တည်ကြည်သောစိတ်သည်၊ အာသိ၊ ဖြစ်၏။ ။
 သာဝိံ၊ သတိကို၊ ပရိသာဟိတွာန၊ ရ၍၊ အဟံ၊ ငါသည်၊ ပဏ္ဍရတ္ထိံ၊ သစ်ရွက်
 ဆုပ်ကို၊ အဒါသိံ၊ ယူပြီး၊ စက္ခုမာ၊ စက္ခုငါးပါးရှိတော်မူသော၊ ဘဂဝါ၊ မြတ်
 စွာဘုရားသည်၊ အနုကမ္ဘာယ၊ အစဉ်သနားသည်ဖြစ်၍၊ တတ္ထ၊ ထိုသစ်ရွက်
 အခင်း၌၊ နိသိဒိ၊ ထိုင်တော်မူ၏။ ။ ထောကနာယကော၊ လောကကိုနိဗ္ဗာန်
 သို့ဆောင်တော်မူတတ်သော၊ ဗုဒ္ဓေါ၊ သစ္စာထေးပါးတရားကို သိတော်မူ
 သော၊ သုမေခော၊ သုမေခအမည်တော်ရှိသော၊ ဘဂဝါ၊ မြတ်စွာဘုရား
 သည်၊ တတ္ထ၊ ထိုသစ်ရွက်အခင်း၌၊ နိသန္တ၊ ထိုင်တော်မူ၍၊ သောကသုဗ္ဗပိ
 နောဒနံ၊ သောကတည်းဟူသောငြောင့်ကိုပယ်ဖျောက်တော်မူတတ်သော၊
 ဓမ္မံ၊ တရားကို၊ မေ၊ ငါအား၊ ကထပီ၊ ဟောတော်မူ၏။ ။ အနတ္တော၊ မခေါ်
 တဲ၊ တတော၊ ထိုရှေးဘဝမှ၊ အာဂုံ၊ ထာဝရနိဗ္ဗာန်၊ နာနုညာထာ၊ ခွင့်မပြုဘဲ၊
 ဣတော၊ ဤပစ္စုပ္ပန်ဘဝမှ၊ ဂတာ၊ သွား၏၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊
 အာဂတာ၊ ရှေးဘဝမှလာ၏၊ တထာ၊ ထိုအခြင်းအရာဖြင့်၊ ဂတာ၊ ဤဘဝမှ
 သွား၏၊ တတ္ထ၊ ထိုလာရာသွားရာ၌၊ ပရိဒေဝနာ၊ ငိုကြွေးခြင်းသည်၊ ကာ၊

အတယ်အကျိုးရှိအံ့နည်း၊ ပထိကာ၊ ခရီးသွားကုန်သော၊ သတ္တဝါ၊ သတ္တဝါတို့သည်၊ ရုဋ္ဌိယာ၊ ချိမ်းသည်၊ ဝဿမာနာယ၊ ရွှေသည်ရှိသော်၊ တေ၊ ထိုသူတို့သည်၊ ဝဿဿ၊ ချိမ်း၏၊ အပတနာယ၊ မစွတ်စိပ်သောဌ၊ သဘဏ္ဍာဥစ္စာဘဏ္ဍာနှင့်တကွ၊ ဥပဂစ္ဆန္တိ၊ ချိမ်းလွတ်ရာသို့ကပ်ယူ၏၊ ဝဿ၊ ချိမ်းသည်၊ ဩရမ္ပိတေ၊ စားသည်ရှိသော်၊ တေ၊ ထိုသူတို့သည်၊ ယဒိစ္ဆကံ၊ အလိုရှိရာအရပ်သို့၊ သံပယန္တိ၊ ယထာဝီ၊ သွားကုန်သကဲ့သို့လည်း၊ ဧဝံ၊ ဤအတူတူဗျံ၊ သင်၏၊ မာတာပိတာ၊ အမိအဘတို့သည်၊ သမ္ပယန္တိ၊ သွားကုန်၏၊ တတ္ထ၊ ထိုသို့သွားရာ၌၊ ပရိဒေဝနာ၊ ပိုကြွေးခြင်းသည်၊ ကာ၊ ဘယ်အကျိုးရှိအံ့နည်း၊ ပါဟုနာကာ၊ ဧည့်သည်တို့အားရည်၍ထားသောဝတ္ထု၊ ကံခံထိုက်ယူသော၊ အာဂန္တုကာ၊ ဧည့်သည်တို့သည်၊ စလိတေ၊ ရိတကမ္ပိတော၊ ထွက်ထွက်ရွရွ၊ သမ္ပယန္တိ၊ ယထာ၊ သွားကုန်သကဲ့သို့၊ ဧဝံ၊ ဤအတူတူဗျံ၊ သင်၏၊ မာတာပိတာ၊ အမိအဘတို့သည်၊ သမ္ပယန္တိ၊ သွားကုန်၏၊ တတ္ထ၊ ထိုသို့သွားရာ၌၊ ပရိဒေဝနာ၊ ပိုကြွေးခြင်းသည်၊ ကာ၊ ဘယ်အကျိုးရှိအံ့နည်း၊ ဥရဂေါ၊ မြေသည်၊ ဒိဏ္ဍိံ၊ ဟောင်းခြင်းပြီးသော၊ သန္တန်၊ မိမိကိုယ်အရေးကို၊ ဟိတွာ၊ စွန့်၍၊ ဝတ္တတိယထာဝီ၊ သွားသကဲ့သို့လည်း၊ ဧဝံ၊ ဤအတူတူဗျံ၊ သင်၏၊ မာတာပိတာ၊ အမိအဘတို့သည်၊ သန္တန်၊ မိမိကိုယ်ကို၊ ဣဝ၊ ဤပစ္စုပ္ပန်ဘဝ၌၊ ဟိယျ၊ ရေးစွန့်ကုန်၏၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဂိရံ၊ စကားကို၊ အညာယ၊ သိ၍၊ သောကာသဇ္ဈံ၊ ကောကတည်းဟူသောငြေငွေသည်၊ ပိဝဇ္ဇယိ၊ ကင်း၏၊ ပါမောဇ္ဇံ၊ နှစ်သက်ခြင်းကို၊ ဇနယိတွာနု၊ ဖြစ်စေ၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌံ၊ မြတ်စွာဘုရားကို၊ အဝဇ္ဇိံ၊ ရှိခိုးပြီး၊ မဟာနာဝံ၊ မြတ်စွာဘုရားကို၊ ဝန္တိတွာနု၊ ရှိခိုး၍၊ ဒိဗ္ဗဂန္တံ၊ နတ်ရန်ဖြင့်၊ သမ္ပဝန္တံ၊ လျှင်သော၊ ဝရိမဉ္ဇရိံ၊ တောင်သစ်ကို၊ အပုဇယိံ၊ ပူဇော်ပြီးလောကနာယကံ၊ လောကကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော၊ သုမေခံ၊ သုမေခာအမည်တော်ရှိသော၊ သမ္ပုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ပုဇယိတွာ၊ ပူဇော်၍၊ အဇ္ဈတိံ၊ လက်ဆုပ်ကို၊ သိရေ၊ ဦးကျောင်း၌၊ ကတွာနု၊ ထားသည်ကိုပြု၍၊ ဂုဏပွါနံ၊ မြတ်သောဂုဏ်တို့ကို၊ အနုသင်္ဂံ၊ အောက်မေ့လျက်၊ လောကနာယကံ၊ မြတ်စွာဘုရားကို၊ သန္တိပိံ၊ ပြီးမွှပ်ပြီး၊ မဟာပိရော၊ ကြီးသောလုံ့လရှိတော်မူသောမြတ်စွာဘုရား၊ တွံ၊ အရှင်ဘုရားသည်၊ နိတ်ဇ္ဈော၊ ကူးမြောက်ပြီးသည်၊ အသိ၊ ဖြစ်တော်မူ၏၊ သဗ္ဗညု၊ ခပ်သိမ်းသောတရားကိုသိတော်မူသော၊ လောကနာယကံ၊ လောကကိုနိဗ္ဗာန်သို့ပို့ဆောင်တော်မူတတ်သော၊ မဟာရဇော၊ မြတ်စွာဘုရား၊ တွံ၊ အရှင်ဘုရားသည်၊ ဥာဏနု၊

ဥာဏ်တော်ဖြင့်၊ သဗ္ဗသတ္တဝါအလုံးစုံသောသတ္တဝါတို့ကို၊ ဥဒ္ဓရေသိ၊ တုတ်
ဆယ်ကမ္မံတင်တော်မူပေ၏။ မဟာသရဇော၊ မြတ်စွာဘုရား၊ တွံ၊ အရှင်
ဘုရားသည်၊ ဝိမတိံ၊ ယုဒ်မှ၊ ခြင်းကိုထည်းကောင်း၊ ဧဒ္ဓကံဝါပိ၊ နှလုံးနှလုံးကို
နှည်းကောင်း၊ သဗ္ဗိန္ဒြိယံ၊ ကောင်းစွာဖြတ်တော်မူ၏။ စက္ခုမ၊ မြတ်စွာဘု
ရား၊ တဝ၊ အရှင်ဘုရား၏၊ ဥာဏေန၊ ဥာဏ်တော်ဖြင့်၊ တေ၊ ထိုသတ္တဝါတို့
ကို၊ မဂ္ဂံ၊ မဂ်ကို၊ ပဋိပါဒေသိ၊ ပြီးစေ၏။ အရဟာ၊ ရဟန္တာဖြစ်တော်မူ
ကုန်သော၊ ဝသိပတ္တာ၊ ဝသီဘော်သို့ရောက်ကုန်သော၊ ဆဋ္ဌာတိညာ၊
ခြောက်ပါးသောအဘိညာဉ်ရှိကုန်သော၊ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကုန်
သော၊ အန္တလိ၊ ဓမ္မစရာ၊ ကောင်းကင်၌ကျက်စားကုန်သော၊ ဖိရာ၊ ပညာရှိ
သောရဟန္တာတို့သည်၊ တာဝဒေ၊ ထိုခဏ၌၊ ပရိဝါရေန္တိ၊ ခြံရံကုန်၏။ ပဋိ
ပန္နာစ၊ ကျင့်ဆဲထည်ဖြစ်ကုန်သော၊ သေခါစ၊ သေစလည်းဖြစ်ကုန်သော၊
ဗသဋ္ဌာ၊ ဖိုလ်၌တည်ကုန်သော၊ သာဝကာ၊ သာဝကတို့သည်၊ သန္တိ၊ ရှိကုန်
၏။ သူရောဒယေ၊ နေထွက်သောအခါ၌၊ ပဒုမာ၊ ပဒုမာတို့သည်၊ ပုပ္ဖန္တိဇ္ဇဝ၊
ပွင့်ကုန်သကဲ့သို့၊ တဝ၊ သင်၏။ သန္တိကေ၊ အထံတော်၌၊ သာဝကာ၊ တပည့်
တို့သည်၊ ပုပ္ဖန္တိ၊ ပွင့်ကုန်၏။ မဟာသရဇော၊ မဟာသရဇရာသည်၊
အက္ခုတ္တော၊ မချောက်ချားနိုင်သကဲ့သို့၊ အက္ခုတ္တော၊ မချောက်ချားနိုင်၊
အတုသော၊ အတုမရှိသည်၊ အသိ၊ ဖြစ်၏။ ဒုရုတ္တရော၊ အလွန်ကူးမြောက်နိုင်
ခဲ၏။ ဝေံ၊ ဤသို့၊ ဥာဏေန၊ ဥာဏ်နှင့်၊ သမ္ပန္နော၊ ပြည့်စုံ၏။ စက္ခုမာ၊ စက္ခု
ငါးပါးနှင့်ပြည့်စုံတော်မူသောအရှင်ဘုရားသည်။ အပ္ပမေယျော၊ မနိုင်၊ ထင်
အပ်သည်၊ အသိ၊ ဖြစ်၏။ အဟံ၊ ငါသည်၊ လောကဇိနံ၊ လောက၌မာရ်ငါးပါး
ကိုအောင်တော်မူသော၊ စက္ခုမန္တံ၊ စက္ခုငါးပါးရှိတော်မူသော၊ မဟာယ
သံ၊ မြတ်စွာဘုရားကို။ ဝန္တိတွာ၊ ရှိခိုး၍၊ ဝုဏ္ဏိသာ၊ အရပ်ရှစ်မျက်နှာမှ၊ န
မဿန္တော၊ ရှိခိုးထျက်၊ အဟံ၊ ငါသည်။ ပဋိကုဋ်ကော၊ နောက်ဆုတ်၊ အဝန္တိ
သွားပြီ။ ဒေဝဇောကာ၊ နတ်ပြည်မှ၊ စပိတွာန၊ စုတေ၍၊ သမ္ပဇာနော၊ ပညာ
အဆင်အခြင်ရှိ၏။ ပဋိသတော၊ ထင်သောသတိရှိ၏။ တဝါတဝေ၊ တဝကြီး
ငယ်အသွယ်သွယ်၌၊ သန္တာဝန္တော၊ ကျင်လည်သည်ဖြစ်၍၊ မာတုယာ၊ အမိ၏။
ကုန္တိံ၊ ဝမ်းသို့၊ ဩက္ကမိ၊ သက်၏။ အဂါရာ၊ အိမ်ရာတည်ထောင်လူ၏
ဘောင်မှ၊ အဘိနိက္ခမ္မာ၊ ထွက်၏။ အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်း
ဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ၊ အာတာပီ၊ ကိလေသာကိုပူပန်စေတတ်၏။ နိပ
ကော၊ ရင့်ကျက်သောပါဠိဟာရိယဥာဏ်ရှိ၏။ ပဋိသလ္လ္လာနဂေါစရော၊ တ
ထောက်ထည်းထည်းကိန်းအောင်းခြင်းသာကျင်လည်ရာရှိ၏။ ပဓာနံ၊

ကမ္မဋ္ဌာန်းကို၊ ပဒဟိတွာန၊ အားထုတ်၍၊ မဟာရုနိ၊ မြတ်စွာထုရားကို၊
 တောသယိတွာ၊ နှစ်သိပ်စေ၍၊ အတ္တစာနာ၊ တစ်နက်သော တိမ်တိုက်မှ၊
 ရုက္ခော၊ လွတ်သော၊ စန္ဒောဝ၊ ယကဲ့သို့၊ အဘံ၊ ငါသည်၊ သဒါ၊ အခါခပ်
 သိမ်း၊ ဝိစရာမိ၊ ကျင်သည်မူ၏၊ ဝိဝေကံ၊ ဆိတ်ငြိမ်ရာကို၊ အနု
 ယုက္ခော၊ အားထုတ်သည်၊ အမ္ဘိ၊ မြစ်၏၊ ဥပသန္တော၊ ကိလေသာဖီးငြိမ်း
 သည်ဖြစ်၍၊ နိရူပမိ၊ ကိလေသာတည်း ဟူသော ဥပမိမရှိသည်ဖြစ်၍၊
 သဗ္ဗာသဝေ၊ အလုံးစုံသော အာသဝေါ တရားတို့ကို၊ ပရိညာယ၊ ပိုင်း
 ခြား၍၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ ဝိတံသ
 ကပ္ပသဟသမ္ဘိ၊ ကမ္ဘာ သုံးသောင်းထက်၌၊ ယံဗုဒ္ဓံ၊ အကြင် မြတ်စွာထု
 ရားကို၊ အဘိပူဇယိ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပထဝိ၊ စ၍၊ ဒုဂ္ဂ
 တိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူ
 ဇာယ၊ ထုရားကိုပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ မဃှံ၊ ငါသည်၊ ကိ
 လေသာ၊ ကိလေသာတို့ကို၊ ဈာဝိတာ၊ ဗျတ်မြှောက်အပ်ကုန်ပြီ၊ သဗ္ဗေဘဝါ၊ အ
 လုံးစုံသောဘဝတို့ကို၊ သမူဟတာ၊ ပယ်ဖျက်အပ်ကုန်ပြီ၊ သဗ္ဗာသဝပရိက္ခိ
 တာ၊ အလုံးစုံသောအာသဝေါထရား ကုန်ကုန်ပြီ၊ ဒါနိဣဒါနိ၊ ယခုအခါ၌၊ ပု
 နန္တပေါ၊ တာဘိဘဝ၌ဖြစ်ရခြင်းသည်၊ နတ္ထိ၊ မရှိပြီ၊ မေ၊ ငါ၏၊ အာဂတံ၊
 လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ အေသိ၊
 ဖြစ်၏၊ မမေ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သန္တိ၊ ကေ၊ အထံတော်၌၊
 တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပုတ္တော၊ အစဉ်ရောက်အပ်ကုန်
 ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။

☞ စာသော၊ လေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့ကို လည်း
 ကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို
 လည်းကောင်း၊ ဆဇ္ဇာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်း
 ကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား
 ၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာ
 ယသ္မာ၊ ရှည်သောသက်တော် ရှိသော၊ ဝိရိမာနန္ဒောထေရော၊ ဝိရိမာနန္ဒ
 မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထု၊ ရွတ်ဆို
 တော်မူပြီ။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊
 ဝိရိမာနန္ဒတ္ထေရဿ၊ ဝိရိမာနန္ဒမထေရ်၏၊ သတ္တမံ၊ ချစ်ချစ်မြောက်သော၊
 အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၀-ပိတိန္ဒဝတ္ထဝဂ်-၄၀၀-သဗ္ဗသမဏ္ဍပိယတ္ထေရ်အပဒါနိ

ဗြဟ္မဏမိမကောင်းမှုကို အပပြုပြီးသော၊ ဝုသိမတိသုးအပ်သောထိ
 တင်းရှိသော၊ ကကုသန္ဓမ္မိ၊ ကကုသန်မြတ်စွာတရားသည်၊ နိဗ္ဗာတေ၊ ဗဒိနိဗ္ဗာန်
 စံပယ်မှုသည်ရှိသော်၊ သဗ္ဗဝိမာလံ၊ ထင်းရှူးပန်းကို၊ ဝဟေတွာ၊ ယူ၍၊
 မဏ္ဍပ်၊ မဏ္ဍပ်ကို၊ အဟံ၊ ငါသည်၊ ကာရယံ၊ ပြုစေပြီ၊ တာဝတိံသဝ
 တော၊ တာဝတိံသာသိုရောက်သည်၊ သန္တော၊ ဖြစ်၍၊ ဥတ္တမံ၊ မြတ်သော၊
 ဗျဗ္ဗံ၊ ဗိမာန်ကို၊ လေဘာမိ၊ ရ၏၊ အညေဒေဝေ၊ တပါးသောနတ်တို့ကို၊ အတိ
 ရောစာမိ၊ လွန်၍တင့်တယ်၏၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဝုညကမ္မဿ၊
 ထင်းရှူးပန်းလှူသောကောင်းမှုကံ၏၊ ပလံ၊ အကျိုးတည်း၊ ဒိဝါဝါ၊ နေ၌
 ထည်ကောင်း၊ ယဒိ၊ ထိုမြို့၊ ရတ္တိံ၊ ဝါ၊ ညဉ့်၌လည်းကောင်း၊ အဟံ၊ ငါသည်၊
 စက်မန္တော၊ စင်္ကြံသွားသော် လည်းကောင်း၊ ဌိတော၊ ရပ်သော်၎င်း၊
 သဗ္ဗသပုပ္ဖေဟိ၊ ထင်းရှူးပန်းတို့ဖြင့်၊ ဆန္ဒာ၊ ဇးလွမ်း၏၊ ဣဒံပလံ၊ ဤအကျိုး
 သည်၊ ဝုညကမ္မဿ၊ ထင်းရှူးပန်းလှူသောကောင်းမှု၏၊ ပလံ၊ အကျိုးတည်း၊
 ဣမတ္ထိံ၊ ယောကပ္ပမ္မိ၊ ဤသန္ဓ ကပ်၌သာလျှင်၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာတရား
 ကို၊ အဘိပူဇယံ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိ
 ဘဝကို၊ နာဘိဗာနာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယံ၊
 တရားကိုပန်းပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ မယှံ၊ ငါသည်၊ ကိလေ
 သာ၊ ကိလေသာတို့ကို၊ ဗျာပိတာ၊ ဇုတ်မြိုက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်
 သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတာ၊ ပပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်
 ခြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဒေဝတွာ၊ ဖြစ်၍၊ ဝိဟရတိ၊ ဣဝ၊ နေသ
 ကဲ့သို့၊ အနာသဝေ၊ အာသဝေမရှိတဲ့၊ ဝိဟရာမိ၊ နေရာ၏၊ မေ၊ ငါ၏၊ အာဂတံ
 လာခြင်းကား၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ အာသိ၊
 ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာတရား၏၊ သန္တိကေ၊ အထံတော်၌၊
 တိသယာပိဇ္ဇာ၊ သုးပါးသောပိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ကုန်
 ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊
 စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ စဋိသန္တိဒါတို့ကိုလည်း
 ကောင်း၊ အဋ္ဌ၊ ရှစ်ပါးသော၊ ဣမေ၊ ဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်း
 ကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအထိညာဉ်တို့ကိုလည်းကောင်း၊
 သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတရား၏၊ သာသနံ၊
 အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်

၄၀-ပိလိန္ဒဝတ္ထဝင်-၄၀၀-သဗ္ဗထမဏ္ဍပိယောထေရော၊ ၁၃၅

သောသင်္ကတေတိရှိသော၊ သဗ္ဗထမဏ္ဍပိယောထေရော၊ သဗ္ဗထမဏ္ဍပိယမ
ထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်
မူပြီ၊ ။ ဣတိန္ဒဝိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ သဗ္ဗ
ထမဏ္ဍပိယောထေရော၊ သဗ္ဗထမဏ္ဍပိယမထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခုမြောက်
သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၄၀-ပိလိန္ဒဝတ္ထဝင်-၄၀၀-သဗ္ဗဒါယကတ္ထေရအပဒါနံ၊

မဟာသရဒ္ဓံ၊ မဟာသရဒ္ဓရာသို့၊ ဩဂ္ဂယျ၊ သက်ဝင်၍၊ မေ၊ ငါ၏၊ ဘဝနံ၊ ဖိ
မာနံကို၊ သုနိဗ္ဗိတံ၊ ကောင်းစွာဖန်ဆင်းအပ်၏၊ ပေါက္ခေလီ၊ ရေကန်ကို၊ သုနိဗ္ဗိ
တာ၊ ကောင်းစွာဖန်ဆင်းအပ်၏၊ စက္ကဝါကပကုဇိတာ၊ စက္ကဝက်တို့ဖြင့်ကုန်
ဖြူးကုန်၏ ။ မန္ဒာကာလေဟိ၊ မန္ဒာသကနတ်ပန်းတို့ဖြင့်လည်းကောင်း၊ ပဒု
ရပ္ပသကောကိစပရမာကြာဥပ္ပသကြာတို့ဖြင့်လည်းကောင်း၊ ဆန္ဒာ၊ ဗျံ၊ ထွင်း
ကုန်၏၊ တတ္ထ၊ ထိုမိမာနိဗ္ဗိနုဒီစ၊ မြစ်သည်လည်း၊ သန္ဓတေ၊ စီး၏၊ သုပတိတ္ထာ၊
ကောင်းသောဘိတ်ရှိ၏၊ မနောရမာ၊ နှလုံးပွေ့ ထောင်းပြင်ဘွယ်ရှိ၏၊ ။ မစ္ဆ
ကတ္ထပသန္နန္ဒာ၊ ငါးလိပ်တို့ဖြင့်ဗျံ၊ ထွင်း၏၊ နာနာဒိဇသမောက္ခထာ၊ အထူး
ထူးသောဌာနတို့ဖြင့်ဖြွင်း၏၊ ယုရုတောဗ္ဗာဘိရုဒါ၊ ဥဒေါင်းကြီးကြာတို့
သည်တွန်မည်ကုန်၏၊ ဝုဂ္ဂဟိ၊ သာယာသောအသံရှိကုန်သော၊ ကောကိလော
ဒိဟိ၊ ဥဩအစရှိသည်တို့သည်၊ ရုဒါ၊ တွန်မည်ကုန်၏၊ ။ ပါရေဝတာစ၊ သို့
တို့သည်လည်းကောင်း၊ ရုပိဟံသာစ၊ ဝမ်းတဲဟင်္သာတို့သည်လည်းကောင်း၊
စက္ကဝါက၊ စက္ကပက်တို့သည်လည်းကောင်း၊ နုဒီစရာ၊ ဒင်ကျီးတို့သည်
လည်းကောင်း၊ ဒိန္ဒိတာ၊ တုံမတီးဌာနတို့သည်လည်းကောင်း၊ သာဠိကာစ၊
သာဠိကာတို့သည်လည်းကောင်း၊ ဧတ္ထ၊ ဤမြစ်၌၊ ပဗ္ဗကာ၊ ဂုတ်သင်ယုတို့
သည်လည်းကောင်း၊ ဇိဝဇိဝကာ၊ ဇိဝဇိဝဌာနတို့သည်လည်းကောင်း၊ ။
ဟံသာ၊ ဟင်္သာတို့သည်လည်းကောင်း၊ ကောဉ္ဇာပိ၊ ကြီးကြာတို့သည်လည်း
ကောင်း၊ နုဒီတာ၊ တွန်မည်ကုန်၏၊ ကောသိယာ၊ ကုပ်သရုပ်ဌာနတို့သည်
လည်းကောင်း၊ ပိင်္ဂလာစ၊ ဌာနကြောင်တို့သည်လည်းကောင်း၊ ဗဟူ၊ ဗျား
ကုန်၏၊ သတ္တရတနသမ္ပန္နာ၊ ရတနာခုနစ်ပါးတို့နှင့်ပြည့်စုံကုန်သော၊ မဏိ
ရတ္တိကဝါယုကာ၊ ပတ္တမြားပလဲဖြင့်ပြီးသောထဲရှိကုန်၏၊ ။ သဗ္ဗသောဝတ္ထ
မယာ၊ အလုံးစုံရွှေဖြင့်ပြီးကုန်သော၊ ရုက္ခာ၊ သစ်ပင်တို့သည်၊ နာနာဂန္ဓသ
မေရိတာ၊ အထူးထူးသောရနံ့ဖြင့်ထိုင်ကုန်၏၊ ဘဝနံ၊ ဖိမာနံကို၊ သဗ္ဗကော
လိကံ၊ အခါခပ်သိမ်း၊ ဒိဝါရတ္တိ၊ ရေညှိပတ်ထုံး၊ ဥဇ္ဇောတေန္တိ၊ ထွန်းတေ့

ပကုန်၏။ သဗ္ဗိတုရိယသဟာသာနိ၊ ခြောက်သောင်းသောတုရိယာတို့
 သည်၊ သာယံဝါတောဝ၊ ညဉ့်နံနက်သာသျှင်၊ ဝဇ္ဇဇေ၊ တီးကုန်၏။ သောဇ္ဇ
 သိတ္ထိသာသာနိ၊ ခြောက်သောင်းသော မိန်းမတို့သည်၊ သဒ္ဓါ၊ အခါခပ်
 သိမ်းမံ၊ ငါ့ကို၊ ပရိဝါရေန္တိ၊ ခြံရံကုန်၏။ ဘဝနာ၊ ဗိမာန်မှ၊ အဘိ
 နိက္ခဗ္ဗ၊ ထွက်၍၊ လောကနာယကံ၊ လောကကို နိဗ္ဗာန်သို့ ဆောင်တော်
 မူတတ်သော၊ မဟာယသံ၊ များသော အခြံအရံရှိတော်မူသော၊ တံသုမေဓံ၊
 ထိုသုမေဓာမြတ်စွာတုရားကို၊ ပသန္တိ၊ ကြွား၊ ကြည်ညိုသောစိတ်ရှိသည်
 ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဝန္ဓုယိ၊ ရှိခိုးပြီ။ သဗ္ဗုဒ္ဓံ၊ မြတ်
 စွာတုရားကို၊ အဘိဝါဒေတွာ၊ ရှိခိုး၍၊ သသံစံ၊ သံစာနှင့်တကွ၊ တံ၊ ထို
 မြတ်စွာတုရားကို၊ နိမန္တယိ၊ ပင့်ပြီ။ ဝိရော၊ ကြီးသောလုံ့လရှိတော်မူသော၊
 လောကနာယကော၊ လောကကို နိဗ္ဗာန်သို့ ဆောင်တော်မူတတ်သော၊ သော
 သုမေဓော၊ ထိုသုမေဓာမြတ်စွာတုရားသည်၊ အမိဝါသေသိ၊ သည်းခံတော်
 မူ၏။ မမ၊ ငါ့အား၊ ဓမ္မကထံ၊ တရားစကားကို၊ ကတွာ၊ ဟောတော်
 မူသည်ကိုပြု၍၊ မာသရနိ၊ မြတ်စွာတုရားသည်၊ ဥယျာဇေထိ၊ လွှတ်တော်
 မူ၏။ သဗ္ဗုဒ္ဓံ၊ မြတ်စွာတုရားကို၊ အဘိဝါဒေတွာ၊ ရှိခိုး၍၊ မေ၊ ငါ၏၊ တဝနံ၊
 ဗိမာန်သို့၊ ဥပါဂမိ၊ ကပ်ပြီ။ ပရိဇနံ၊ ပရိသဘင်္ဂကို၊ အာမန္တယိ၊ မိန့်ပြီ။
 သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဝေါ၊ သင်တို့သည်၊ သန္နိပတာထ၊ စည်းဝေးကြ
 ကုန်သော၊ ပုဗ္ဗန္တသမယံ၊ နံနက်အခါ၌၊ ဘဝနံ၊ ဗိမာန်သို့၊ ဗုဒ္ဓေ၊ မြတ်စွာတုရား
 သည်၊ အာဂမိသဟိ၊ ကြွတော်မူလာစေတော်မူ၏။ အမှံ၊ ငါတို့သည်၊ ထာဘာ၊
 ရတော်စွာ၊ နော၊ ငါတို့သည်၊ သုသန္တံ၊ ကောင်းစွာရအပ်သတည်း၊ ယေမယန္တိ၊
 အကြင်ငါတို့သည်လည်း၊ တဝန္တိ၊ ကေ၊ အရှင်အထံ၌၊ ဝသမ၊ နေမကုန်၏။
 သတ္ထု၊ နော၊ ဆရာဖြစ်တော်မူသော၊ ဗုဒ္ဓသေဗ္ဗဿ၊ မြတ်စွာတုရားအား၊
 မယိပိ၊ အကျွန်ုပ်သည်လည်း၊ ပူဇံ၊ ပူဇော်ခြင်းကို၊ ကသာမ၊ ပြုကြကုန်
 အံ့။ အန္ဓုပါနံ၊ စားတွယ်သောက်တွယ်ကို၊ ဋ္ဌပေတွာန၊ ဖြစ်စေ၍၊ ကာလံ၊
 အခါကို၊ အဟံ၊ ငါသည်၊ အာရောစယိ၊ ကြားပြီ။ ဝသီ၊ သတသဟ၊ သေဟိ၊
 ရဟန္တာ၊ တထိန်းတို့နှင့်တကွ၊ လောကနာယကော၊ မြတ်စွာတုရားသည်၊
 ဥပေသိ၊ ကပ်တော်မူ၏။ ပဗ္ဗဝီ၊ ကေဟိ၊ အင်္ဂါငါးပါးရှိကုန်သော၊ တုရိ
 ယေဟိ၊ တုရိယာတို့ဖြင့်၊ အဟံ၊ ငါသည်၊ ပစ္စုပ္ပန်၊ ခရီးဦးကြိုဆိုခြင်းကို၊
 အကာသိ၊ ပြုပြီ။ သဗ္ဗသောဝဏ္ဏမယေ၊ အလုံးစုံသောရွှေဖြင့်ပြီးသော၊ ဝိဓ္ဓေ၊
 အင်းပျဉ်၌၊ ပုရိသုတ္တမော၊ ယေဝကျားမြတ်ဖြစ်တော်မူသောမြတ်စွာတုရား
 သည်၊ နိသိဒိ၊ ထိုင်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ သဗ္ဗသောဝဏ္ဏမယံ၊

အလုံးရုံရွှေဖြင့်ပြီးသောဆဒနံအရိုးသည် ဥပရိ၊ အထက်၌၊ အာထိ၊ ဖြစ်၏။
 ထိက္ခုသံဃာသာ၊ ရဟန်းသံဃာ၏။ အန္တရေ၊ အကြား၌၊ ဗိဇနိယာ၊ ယပ်ဖြင့်၊
 ပဝါယန္တိ၊ ယပ်ကုန်၏။ ၉။ ဗဟုကန၊ များသော၊ အန္တပါနေန၊ ဆွမ်းအဖျော်
 ဖြင့်၊ ထိက္ခုသံဃာ၊ ရဟန်းသံဃာကို၊ အထပ္ပယိ၊ ရောင့်ရဲစေပြီး၊ ပစ္စေကဒုဿ၊
 ယုဂဇ္ဇေ၊ အသီးအသီးပုခိုးအရုံတို့ကို၊ ထိက္ခုသံဃာသာ၊ ရဟန်းသံဃာ
 အား၊ အင်္ဂါ၊ ငါသည်၊ အဒါထိ၊ လှူပြီး၊ လောကဘုတ်ပဋိဂ္ဂဟံ၊ လူတို့၏
 ပူဇော်ခြင်းကို ခံတော်မူတိုက်သော၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာဘုရားကို၊
 သုမေခေတိ၊ သုမေခဟူ၍၊ ဝဒန္တိ၊ ဆိုကုန်၏။ သောသုမေခေ၊ တိုသုမေခေ
 ဘုရားသည်၊ ထိက္ခုသံဃာ၊ ရဟန်းသံဃာ၌၊ နိသီဒိတွာ၊ ထိုင်တော်မူ၍၊ ဣ
 မာဂါထာ၊ ဤဂါထာတို့ကို၊ အဘာသထ၊ ဟောတော်မူ၏။ ယော၊ အကြင်
 သူသည်၊ မေ၊ ငါဘုရားအားလည်းကောင်း၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ဣမေ
 စ၊ ဤရဟန်းတို့ကိုလည်းကောင်း၊ အန္တပါနေန၊ ဆွမ်းအဖျော်ဖြင့်၊ တပ္ပယိ၊
 ရောင့်ရဲစေ၏။ တံ၊ ထိုသူကို၊ အင်္ဂါ၊ ငါသည်၊ ကိတ္တယိဿာမိ၊ ကြားအံ့၊
 ဘာသတော၊ ကြားတော်မူသော၊ မမ၊ ငါဘုရား၏။ ဝစနံ၊ စကားတော်ကို၊
 သုဏာထ၊ နာကြကုန်သော၊ အဗ္ဗာရသေကပ္ပသတေ၊ တဗ္ဗေတံဆဲ၊ ရှစ်
 ကမ္ဘာပတ်သုံး၊ ဒေဝဏောကေ၊ နတ်ပြည်၌၊ ရမိဿတိ၊ မွေ့လျော်ရလတ္တံ့၊
 သာက၊ သက္ကတ္တံ့၊ အကြိမ်ထသေဝင်၊ စက္ကဝတ္တံ့၊ စကြာရတနာကိုလည်စေ
 ကတ်သော၊ ရာဇာစ၊ စကြာမင်းသည်လည်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊
 ဒေဝတ္တံ့၊ နတ်ပြည်၌လည်းကောင်း၊ အထး၊ ထိုမြို့၊ မာနုသံ၊ လူ့ပြည်၌လည်း
 ကောင်း၊ ယံယောနိ၊ အကြင်အဖြစ်၌၊ ဥပပဇ္ဇတံ၊ ဖြစ်ရ၏။ သဗ္ဗဒါ၊ အခါခပ်
 သိမ်း၊ သဗ္ဗသောဝဇ္ဇန္တံ၊ အလုံးရုံရွှေဖြင့်ပြီးသော၊ ဆဒနံအရိုးကို၊ ဓာရ
 ယိဿတိ၊ ဆောင်ရလတ္တံ့၊ တိ၊ သကပ္ပသဟသမ္ပိ၊ ကမ္ဘာသုံးသောင်း
 ထက်၌၊ ဥက္ကာကကုထသတ္တဝေ၊ တထိယဥက္ကာက မင်းမျိုး၌ဖြစ်သော၊
 နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်ရှိသော၊ ဗုဒ္ဓေါ၊
 မြတ်စွာဘုရားသည်၊ လောကေ၊ လောက၌၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊
 တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏။ ဓမ္မသု၊ ဆတ်ပါးသောစာရားတို့၌၊
 ဒါယာဒေါ၊ အမွေခံသည်၊ ဩရယော၊ ရင်၌ဖြစ်သော သားတော်သည်၊
 ဓမ္မနိဗ္ဗိတော၊ စာရားသည်ဖန်ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ သဗ္ဗာသဝေ၊
 အလုံးရုံသောအာသဝေါတရားတို့ကို၊ ဝရိညာယ၊ ပိုင်းခြား၍၊ အနာသဝေါ၊
 အာသဝေါမရှိဘဲ၊ နိဗ္ဗာယိဿတိ၊ နိဗ္ဗာန်ယူသိန်းငြိမ်းလတ္တံ့၊ ထိက္ခုသံဃာ၊
 ရဟန်းသံဃာ၌၊ နိသီဒိတွာ၊ ထိုင်တော်မူ၍၊ သိဟနာဒံ၊ ခြင်္သေ့မင်း၏အသံ

နှင့်တူတော်မူသောအသံတော်ကို၊ နဒိဿတိ၊ ဂျူးရင့်လတ္တံ၊ စိတကော၊
 လောင်တိုက်၌၊ ဆတ္ထံ၊ ထီးကို၊ ဓာရေန္တိ၊ သောင်းကုန်၏၊ ဟေဠဆတ္ထမ္ဘိ၊
 ထီးအောက်၌၊ ဝုပ္ပထ၊ ထောင်၏၊ မေ၊ ငါသည်၊ သာမညံ၊ အရဟတ္တ
 ဖိုလ်သို့၊ အနုပ္ပတ္တံ၊ အစဉ်ရောက်အပ်ပြီ၊ မယာ၊ ငါသည်၊ ကိလေသာ၊ ကိလေ
 သာတို့ကို၊ ဈာပိတာ၊ ဖုတ်မြှိုက်အပ်ကုန်ပြီ၊ မဏ္ဍပေဝါ၊ မဏ္ဍာန်၌လည်း
 ကောင်း၊ ရုက္ခမူပေဝါ၊ သစ်ပင်ရင်း၌လည်းကောင်း၊ မေ၊ ငါ့အား၊ သန္တာ
 ပေါ၊ ပူပန်ခြင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ တိံသကပ္ပသဟဿမ္ဘိ၊ ကမ္ဘာသုံး
 သောင်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်အလှူကို၊ အဒဒိံ၊ လှူပြီ၊
 တဘော၊ ထိုအခါမှပေတုတ်၊ စဉ်၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာတိဇနာမိ၊ မထိ
 စတုး၊ ဣဒံဗလံ၊ ဤအကျိုးသည်၊ သဗ္ဗဒါနဿ၊ အလုံးစုံသောအလှူ၏၊ ဗလံ၊
 အကျိုးတည်း၊ မေတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာပိ
 တာ၊ ဖုတ်မြှိုက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊
 သမူဟဘာ၊ ဝယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်
 အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊ ဝိဟရတိဣဝ၊ နေသကဲ့သို့၊ အနာသဝေါ၊ အာသ
 ဝေါမရှိဘဲ၊ ဝိဘရာမိ၊ နေရ၏၊ မေ၊ ငါ၏အာဂတံ၊ ထူးခြင်းသည်၊ ဝတ၊
 စင်စစ်၊ သွာဂတံ၊ ကောင်းသောထူးခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မမေ၊ ငါသည်၊
 ဗုဒ္ဓဿ၊ မြတ်စွာတုရား၏၊ သန္တိကော၊ အထံကော်၌၊ တိသောဝိဇ္ဇာ၊ သုံးပါး
 သောဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တံ၊ အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာ
 တုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊
 ထေးပါးကုန်သော၊ ပဒိုသန္တိဒါစ၊ ပဒိုသန္တိဒါတို့ကိုလည်းကောင်း၊ အဠ၊
 ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို လည်းကောင်း၊
 ဆဠာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိက
 တာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတုရား၏၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့သွင်၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ သဗ္ဗဒါဆကော၊ ထရော၊ သဗ္ဗဒါယကမထေရ်သည်၊
 ဣမာဂါယာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုပြီ၊ ဣတိဣမိနာ
 နန္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ သဗ္ဗဒါယကတ္ထေရဿ၊
 သဗ္ဗဒါယကမထေရ်၏၊ နဝဏံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊
 သမတ္တံ၊ ပြီးပြီ။ ။

၄၀-ပိလိနွံဝတ္ထဝင်-၄၀၂-အဇိတတ္ထေရ်အပဒါနိ၊

သဗ္ဗဝဗ္ဗာနပါရဂူ၊ အလုံးစုံသောတရားတို့၏ ကမ်းတဖက်သို့ ရောက်
 တော်မူသော၊ ပရုရတ္တရောနာမ၊ ပရုရတ္တရအမည်တော်ရှိသော၊ ဇိနော၊ မြတ်
 စွာထူးရားသည်၊ ဟိမဝန္တာ၊ ဟိမဝန္တာသို့၊ အတ္တောဂါဟေတွာ၊ သက်ဝင်၍၊
 ယောကနာယကော၊ မြတ်စွာထူးရားသည်၊ နိသိဒိ၊ ထိုင်တော်မူ၏၊ အဟံ၊
 ငါသည်၊ သမ္ဗုဒ္ဓံ၊ မြတ်စွာထူးရားကို၊ နအဗ္ဗက္ခိ၊ မမြင်စဘူး၊ သန္တန္တိ၊ အသံကို
 လည်း၊ အဟံ၊ ငါသည်၊ နသုဏ္ဍာမိ၊ မကြားစဘူး၊ မမ၊ ငါသည်၊ တက္ခံ၊ အစာ
 ကို၊ ဝေဝေသန္တော၊ ရှားခြီးသည်ရှိသော်၊ အဟံ၊ ငါသည်၊ ဝနေ၊ တော၌၊ အာ
 ဟိဏ္ဍာမိ၊ ထည့်ထည့်၏၊ တတ္ထ၊ ထိုတောအရပ်၌၊ နက္ခိ၊ သဝရလက္ခဏံ၊ သုံး
 ဆဲ့နှစ်ပါးသော ယောကျ်ား မြတ်တို့၏ လက္ခဏာနှင့် ပြည့်စုံသော၊ သ
 မ္ဗုဒ္ဓံ၊ မြတ်စွာထူးရားကို၊ အဗ္ဗဿာသိ၊ မြင်ပြီ၊ ဒိသ္မာန၊ မြင်၍၊ အယံသတ္ထော၊
 ဤသတ္တဝါသည်၊ ကောနာမောနာမ၊ အဘယ်အမည်ရှိသည်၊ တဝေ၊ ဖြစ်
 သနည်း၊ ဣတိ၊ ဤသို့၊ ဝိတ္တိ၊ နှစ်သက်ခြင်းသို့၊ အာပဇ္ဇိ၊ ရောက်ပြီ၊ လက္ခဏာ
 နိ၊ လက္ခဏာတို့ကို၊ ဝိယေဝကေတွာ၊ ကြည့်၍၊ မမ၊ ငါ၏၊ ဝိဇ္ဇံ၊ အတတ်ကို၊
 အနုဿဂိ၊ အောက်မေ့ပြီ၊ ဝုဇာနံ၊ ကြီးတုန်သော၊ ပဏ္ဍိတာနံ၊ ပညာရှိတို့၏၊
 သုဘာသိတံ၊ ကောင်းစွာဆိုအပ်သော၊ ဧတံဝစနံ၊ ဤစကားကို၊ သုတံဟိသု
 တံဝေ၊ ကြားသည်သာလျှင်တည်း၊ တေဟံ၊ ထိုသူတို့၏၊ တံဝစနံ၊ ထိုစ
 ကားကို၊ ယထာ၊ အကြင်အခြင်းအရာဖြင့်၊ ဝုတ္တံ၊ ဆိုအပ်၏၊ အယံ၊ ဤသူ
 သည်၊ ဗုဒ္ဓေါ၊ ထူးရားသည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ယံနုန၊ အကြင်ကြောင်း၊
 အဟံ၊ ငါသည်၊ သတ္တရေယျံ၊ ကောင်းစွာပြုအံ့၊ မေ၊ ငါ၏၊ ဝကိံ၊ ဝတိကို၊
 ဝေဝေယိဿတိ၊ သုတ်သင်လတ္တံ့၊ ဝိပွံ၊ လျှင်စွာ၊ အဿဝံ၊ သင်္ဃမ်း
 ကျောင်းသို့၊ အာဂတံ၊ ထာ၍၊ မဂူတေသံ၊ သစ်မြေစည်သီကို၊ အဟံ၊ ငါသည်
 ဝကိံ၊ ယူ၍၊ ကောထမ္ပကံ၊ ပျဉ်းအိုးကို၊ ဝဟေတွာန၊ ယူ၍၊ ဝိနာယကံ၊ မြတ်
 စွာထူးရားသို့၊ ဥပဝန္တိံ၊ ကပ်ပြီ၊ ဟိဗ္ဗေကေ၊ သစ်သားသုံးခွန်း၊ ဝဟေ
 တွာန၊ ယူ၍၊ အတ္တောကာသေ၊ ထွင်တီးခေါင်၌၊ အဟံ၊ ငါသည်၊ ဥပေသိံ၊ ထား
 ပြီ၊ ဝဒိပံ၊ ခဝီမီးကို၊ ပဇ္ဇေတိတွာန၊ ညှိထွန်း၍၊ အဗ္ဗက္ခတ္တံ၊ ရှင်ကြိမ်၊ အဟံ၊ ငါ
 သည်၊ အဝန္တိံ၊ ရှိသိုးပြီ၊ သတ္တရတ္တိံ၊ ဒိဝံ၊ ခုနစ်နေ့ခုနစ်ညဉ့်ပတ်လုံး၊ ဝုရိ
 သုတ္တမော၊ ယောကျ်ားမြတ်ဖြစ်တော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာထူးရားသည်၊
 နိသိဒိ၊ ထိုင်တော်မူ၏၊ တာတော၊ ထိုနောင်မှ၊ ရတျာ၊ ညဉ့်သည်၊ ဝိဝသာနေ၊
 ကင်းလတ်သော်၊ ယောက နာယကော၊ မြတ်စွာ ထူးရားသည်၊ ဝုဗ္ဗာသိ၊

ထတော်မူ၏။ အဘိဓာန်သည်၊ ပဿန္နာပိတ္တော၊ ကြည်ညိုသောစိတ်ရှိသည် ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ သတ္တရတ္တိ၊ ဒိဋ္ဌိ၊ ခုနစ်နေ့ခုနစ်ည ညီ တို့ဝတ်လုံး၊ ပဿန္နော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိပါဏိတိ၊ မိမိလက်တို့ ဖြင့်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ ဝိပိ၊ ဆီမီးကို၊ ပါဒါထိ၊ လှူပြီ။ ၊ ဂန္ဓမာဒ နေ၊ ဂန္ဓမာဒနအမည်ရှိသော၊ ပဗ္ဗတေ၊ တောင်၌၊ သဗ္ဗေ၊ အလုံးစုံ ကုန်သော၊ ဝနာ တောတို့သည်၊ ဂန္ဓမယာ၊ နံ့သာဖြင့်ပြီးကုန်၏။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား ၏၊ အာနုဘာဝေန၊ အာနုဘော်အားဖြင့်၊ ဗုဒ္ဓသန္တိကံ၊ ဘုရား၏အထံတော် သို့၊ ဥပဂစ္ဆျံ၊ ကပ်ကုန်ပြီ။ ၊ ယောကေစိ၊ ခပ်ထိမ်းကုန်သော၊ ဗုပ္ပိတာ၊ ပွင့် ကုန်သော၊ ခရုဏီရုဘာ၊ မြေ၌ပေါက်ကုန်သော၊ ပုပ္ဖဂန္ဓာသေ၊ အပွင့်အနံ့ ကိုသောင် ကုန်သော၊ သဗ္ဗေ၊ အလုံးစုံ ကုန်သော သစ်ပင် တို့သည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ အာနုဘာဝေန၊ အာနုဘော်အားဖြင့်၊ တဒါ၊ ထိုအ ခါ၌၊ သန္တိ ဘဝံ၊ စုဝေးကြကုန်၏။ ၊ ဟိမဝန္တမ္ပိ၊ ဟိမဝန္တာ၌၊ ယာဝတော၊ အ ကြင်မျှသောက်ကုန်သော၊ နာဂါစ၊ နဂါးတို့သည်လည်းကောင်း၊ ဂရုဇ္ဇေ၊ စ၊ ဂဇ္ဇုတို့သည်လည်းကောင်း၊ ဥဒော၊ နှစ်မျိုးကုန်သော၊ တေ၊ ထိုနဂါးဂဇ္ဇုတို့ သည်၊ ဓမ္မံ၊ ဘုရားတော်ကို၊ သောတုကာမာ၊ နာလိုကုန်သည်ဖြစ်၍၊ ဗုဒ္ဓသန္တိ ကံ၊ ဘုရား၏အထံတော်သို့၊ အာဂစ္ဆျံ၊ သာကုန်၏။ ။ ၊ ဗုဒ္ဓဿ၊ မြတ်စွာဘု ရား၏။ အဂ္ဂဿဝကော၊ အဂ္ဂဿဝကဖြစ်သော၊ ဒေဝယောနာမ၊ ဒေဝယအ မည်ရှိသော၊ သမထော၊ ရဟန်းသည်၊ ဝသိ၊ သတသဟာသေဟိ၊ ရဟန္တာတ ထိန်းတို့နှင့်တကွ၊ ဗုဒ္ဓသန္တိကံ၊ ဘုရားအထံတော်သို့၊ ဥပါဂမိ၊ ကပ်ပြီ။ ။ ယောကေစိ၊ သောကဆုးပါးကို သိတော်မူသော၊ အာဟုတိနံ၊ အဝေးမှ သောင်အပ်သောအပူဇော်ကို၊ ပဋိဂ္ဂဟော၊ ခံတော်မူထိုက်သော၊ ပဒုရတ္တ ရော၊ ပဒုရတ္တရမြတ်စွာဘုရားသည်၊ ဘိက္ခုသံဃော၊ ရဟန်းသံဃာ၌၊ နိသိဒိ တ္တာ၊ ထိုင်တော်မူ၍၊ ဣမာဂါယာ၊ ဤဂါယာတို့ကို၊ အဘာသထ၊ ယောတော် မူ၏။ ။ ယော၊ အကြင်သူသည်၊ ဝေ၊ ငါဘုရားအား၊ ပဿန္နော၊ ကြည်ညို သည်ဖြစ်၍၊ သေဟိပါဏိတိ၊ မိမိလက်တို့ဖြင့်၊ ပဒိပံ၊ ဆီမီးကို၊ ပဒိပေထိ၊ ပူဇော်၏။ အဘိဓာန်သည်၊ တံ၊ ကိုသူကို၊ ကိတ္တယိဿာမိ၊ ကြားအံ့၊ ဘာသတော၊ ကြားတော်မူသော၊ မမ၊ ငါဘုရား၏စေနံ၊ စကားတော်ကို၊ သု ကာသ၊ နာကြကုန်သော ။ သန္တိကပ္ပသဟာသာနိ၊ ကမ္ဘာခြောက်သောင်း တို့ဝတ်လုံး၊ ဒေဝယောကော၊ နတ်ပြည်၌၊ ရမိဿတိ၊ မွေ့လျော်ရလတ္တံ့၊ သဟ သက္ကတ္တံ၊ အကြိမ်တထောင်ထိုင်ထိုင်၊ စက္ကဝတ္တိ၊ စကြာရတနာကိုလည် စေတတ်သော၊ ရာဇာစ၊ စကြာမင်းသည်လည်း၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ ။

သောဠသမံ၊ တဆဲ၊ ခြောက်ခုမြောက်သော၊ ဘာသာဝါရံ၊ ဘာသာဝါရ
 တည်း။ သတ္တိသတ္တိ၊ သုံးဆဲ၊ ခြောက်ကြိမ်၊ ဒေဝိန္ဒုဒါနုတ်တို့ကိုအ
 စိုးရသည်။ ဟုတွာဖြစ်၍၊ ဒေဝဇန္တု၊ နတ်မင်း၏အဖြစ်ကို၊ ကရိယာတိ၊ ပြုရ
 ထတ္တံ၊ ပထဝီသံ၊ မြေအပြင်၌၊ သတ္တသတံ၊ အကြိမ်ခုနစ်ရာ၊ ဝိဂုလံ၊ ပြန့်ပြော
 သော၊ ရန္တံ၊ မင်းအဖြစ်ကို၊ ကရိယာတိ၊ ပြုရထတ္တံ၊ ဝိဂုလံ၊ ပြန့်ပြောသော
 ပဒေသရန္တံ၊ ပဒေသရာဇ်မင်းအဖြစ်သည်။ ဂဏနဂေဝေ၊ ဂဏန်းအားဖြင့်၊
 အသင်္ဂံ၊ သံ၊ မရေတွက်နိုင်၊ ဣဒိနာဒိပဒါနုန၊ ဤဆီမီးအလှူကြောင့်၊ ဒိဗ္ဗစက္ခု
 နတ်၌ဖြစ်သောမျက်စိသည်။ ဘဝိယာတိ၊ ဖြစ်ထတ္တံ၊ သမန္တတော၊ ထက်
 ဝန်းကျင်မှာ၊ အဋ္ဌကောသံ၊ ရှစ်ကောသတိုင်တိုင်၊ အယံ၊ ဤသို့သည်။ သဒါ၊
 အခါခပ်သိမ်း၊ ပာသိယာတိ၊ မြင်ရထတ္တံ၊ ဒေဝထောကာ၊ နတ်ပြည်မှာ၊ စဝန္တ
 သာ၊ စုတေကော၊ နိဗ္ဗန္တန္တသာ၊ လူပြည်၌ဖြစ်သော၊ ဇန္တု၊ နာ၊ သတ္တဝါ
 အား၊ ဒိဝါဝါ၊ နေ့၌လည်းကောင်း၊ ယဒိ၊ ထံ၊ မြို့၊ ရတ္တိ၊ ဝါ၊ ည၌လည်း
 ကောင်း၊ ပဒိပံ၊ ဆီမီးကို၊ ဝေရယိယာတိ၊ ဆောင်ထတ္တံ၊ ဇာယမာနသာ၊ ဖွား
 သော၊ ဝုညကမ္မသမာဓိနာ၊ ကောင်းမှုကံ၌ပြည့်စုံသော၊ သတ္တသာ၊ သတ္တဝါ
 အား၊ သာဝတာ၊ အကြင်မျှသောက်၊ နဂရံ၊ မြို့သည်။ အသိ၊ ဖြစ်၏။ တာ
 ဝတာ၊ ထိုမျှသောက်၊ ဇေတယိ သာတိ၊ ထွန်းလင်းလတ္တံ၊ ဒေဝတ္တံ၊ နတ်ပြည်
 ၌ဖြစ်သော၊ အထ၊ ထိုမြို့၊ မာနုသံ၊ လူ၌ဖြစ်သော၊ ယံယောနိ၊ အကြင်
 အမျိုးသို့၊ ဥပပဇ္ဇတိ၊ ရောက်၏။ အသေဝ ဒိပဒါနုသာ၊ ဤဆီမီး
 အလှူ၏ သာလျှင်၊ အဋ္ဌဒိပ ဗသေနဟိ အဋ္ဌဒိပ ဗထေနဝေ၊ ရှစ်ရပ်ခမင်း
 ထွန်းလင်းခြင်း၏ အကျိုးကြောင့် သာလျှင်၊ ဣမံ၊ ဤသို့ကို၊ ဇန္တု၊ သတ္တ
 ဝါတို့သည်၊ နဗေယိယန္တိ၊ မအောင်ကုန် လတ္တံ၊ ဣဒံ၊ ဤအကျိုး
 သည်၊ ဒိပဒါနုသာ၊ ဆီမီးအလှူ၏၊ ဖလံ၊ အကျိုးတည်း။ ကပ္ပသတသ
 ဟာသဋ္ဌံ၊ ကမ္ဘာ တထိန်း ထက်၌၊ ဩက္ကာက ကုလသမ္ဘဝေါ၊ တထိယ
 ဩက္ကာက အမျိုး၌ ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊
 ဂေါတမအမည်ရှိသော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ ထောကေ၊ လောက၌၊
 တဝိယာတိ၊ ဖြစ်ထတ္တံ၊ တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓမ္မေသု၊
 ဆယ်ပါးသော တရားတို့၌၊ ဒါယာဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌
 ဖြစ်သောသားတော်သည်။ ဓမ္မနိဗ္ဗိတော၊ တရားသည် ဘန်ဆင်းအပ်သည်
 ဟုတွာဖြစ်၍၊ သဗ္ဗာသဝေ၊ အလုံးစုံသောအာသဝေါတို့သို့၊ ပရိညာယံ၊
 ပိုင်းခြား၍၊ အနာသဝေါ၊ အာသဝေါမရှိသည်ဖြစ်၍၊ နိဗ္ဗာယိယာတိ၊ နိဗ္ဗာန်
 ယူသိမ်း ငြိမ်းလတ္တံ၊ သကုပုဂံ၊ သာကီဝင်မင်းသားတို့၏ ရှေ့သွား

ဖြစ်တော်မူသော၊ ဂေါတမံ၊ ဂေါတမအမည်တော်ရှိသော၊ သမ္ဗုဒ္ဓံ၊ မြတ်စွာ
 ထုရားကို၊ တောသယိတွာန၊ နှစ်သက်စေ၍၊ အဇိတောနာမနာမေန၊ အဇိတ
 ဟူသောအမည်ဖြင့်၊ သတ္ထု သာဝကော၊ ထုရားတပည့်သားသည်၊ ဟောသာ
 တိ၊ ဖြစ်သတ္တံ၊ သမ္ဗိကပ္ပသဟ၊ သာနိ၊ ကမ္ဘာမြောက်သောင်း တို့ပတ်
 လုံး၊ ဒေဝလောကေ၊ နတ်ပြည်၌၊ အဟံ၊ ငါသည်၊ ရခိံ၊ မွေ့လျော်ပြေ၊ တကြာ
 ပိ၊ ထိုနတ်ပြည်၌လည်း၊ မေ၊ ငါ့အား၊ ဒိပသတံ၊ ဆီမီးတရာသည်၊ နိစ္စကာလိ
 ကံ၊ အမြင်သိမ်း၊ ဇောတော၊ ထွန်းလင်း၏၊ ဒေဝလောကေ၊ နတ်ပြည်
 ၌လည်းကောင်း၊ မနုဿဝါ၊ လူပြည်၌ လည်းကောင်း၊ မမ၊ ငါ၏၊
 ပဘာ၊ အရောင်တို့သည်၊ နိဒ္ဒါဝန္တိ၊ ထွက်ကုန်၏၊ ဗုဒ္ဓသေဋ္ဌံ၊ ထုရားမြတ်
 ကို၊ သရိတွာန၊ အောက်မေ့၍၊ အဟံ၊ ငါသည်၊ သိယေဿ၊ လွန်စွာ၊ ဟာ
 သံ၊ ရွှင်ခြင်းကို၊ ဇနုထိ၊ ဖြစ်စေ၏၊ အဟံ၊ ငါသည်၊ တုသိတာ၊
 တုသိတာဆုံမှ၊ စပိတွာန၊ စုတေ၍၊ မာတုကုန္တိယံ၊ အင်ဝင်းသို့၊ ဩက္က
 ဝိံ၊ သက်ပြီ၊ ဇာယမာနဿ၊ ဖွားသည်၊ သန္တဿ၊ ဖြစ်သော ငါ့အား၊
 ဝိသုလော၊ ပြန်ပြောသော၊ အာလောကော၊ အလင်းသည်၊ အဟု၊ ဖြစ်၏၊
 အဂါရာ၊ အိမ်ရာဖွဲ့ထောင်လှူ၏ဘောင်မှ၊ အဘိနိက္ခမ္မ၊ ထွက်၍၊ အနဂါ
 ရိယံ၊ အိမ်ရာမထောင် ရာန်းတောင်း၌၊ မဗ္ဗဇိံ၊ ရဟန်းပြုပြီး၊ ဘာဝရိံ၊
 ဘာဝရိရသေ့သို့၊ ဥပသဏ်န္တ၊ ကပ်၍၊ သိဿတ္တံ၊ တပည့်အဖြစ်သို့၊ အတ္ထု
 ပါဂမိ၊ ရောက်ပြီ၊ အဟံ၊ ငါသည်၊ ဟိမဝန္တေ၊ ဆီးနှင်ရှိသောသီးတော၌၊
 ဝသန္တော၊ နေလျက်၊ လောကနာယကံ၊ မြတ်စွာထုရားကို၊ အသောသိံ၊
 ကြားပြီး၊ ဥက္ကမတ္ထံ၊ မြတ်သောအကျိုးကို၊ ဂဝေသန္တော၊ ရှာလျက်၊ ဝိနာယ
 ကံ၊ မြတ်စွာထုရားသို့၊ ဥပဂန္တိံ၊ ကပ်ပြီ၊ ဒန္တော၊ ယဉ်ကျေးတော်မူပြီး
 သော၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ဒမေတာဝိ၊ ဆုံးမလေ့ရှိ၏၊ ဩပတိ
 န္တော၊ ဩပာတုကျေးမြောက်တော်မူ၏၊ နိရူပမိ၊ ကိလေသာတည်းဟူသော
 ဥပမိမရှိ၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ သဗ္ဗဒုက္ခပမောစနံ၊ အဆုံးရံသောဆင်း
 ရဲမှလွတ်စေတတ်သော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ ကထယိ၊ ဟောတော်မူ၏၊
 မေ၊ ငါ့အား၊ တံအာဂမနံ၊ ထိုသို့ထားခြင်းသည်၊ သိဒ္ဓံ၊ ပြီး၏၊ အဟံ၊ ငါသည်၊
 မဟာရနိံ၊ မြတ်စွာထုရားကို၊ တောသိတော၊ နှစ်သက်ပြီ၊ တိသောပိဇ္ဇော၊
 သုံးပါးသော ပိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်
 စွာထုရား၏၊ သာသနံ၊ အဆုံး အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊
 ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတ သဟဿေ၊ ကပွေ၊ ကမ္ဘာတသိန်းထက်
 ၌၊ တဒါ၊ ထိုအခါ၌၊ ယံဒိပံ၊ အကြင် ဆီမီးကို၊ ဒဒိံ၊ လှူပြီး၊ တတော၊

ထိုအခါမှ၊ ပထုတိ၊စ၍၊ နုပွတိ၊ဇုပွတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊
ဣဒံပလံ၊ ဤအကျိုးသည်၊ ဒိပဒါနဿ၊ ဆီမီးအလှူ၏၊ ပလံ၊ အကျိုးတည်း၊
မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာဝိတာ၊ ဇုတ်မြိုက်
အပ်ကုန်ပြီ၊ သဗ္ဗေ၊ အဆုံး၊ ဇုကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတော၊
ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗဒ္ဒနံ၊ အနှောင် အဖွဲ့ကို၊
ဆေတ္တာ၊ ဖြတ်၍၊ ဝိဟရတံ၊ နေသကဲ့သို့၊ အနာသဝေါ၊ အသေဝေါမရှိဘဲ
ဝိဟရမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ တော၊ စင်စစ်၊ သွာ
ဂတံ၊ ကောင်းသောလာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊
မြတ်စွာဘုရား၏၊ သန္တိ၊ ကေ၊ အထံတော်၌၊ တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာ
တို့သို့၊ အနုပုတ္တံ၊ ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အ
ဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ ထေးပါးကုန်သော၊ ပဋိ
သန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိ
မောက္ခာဝိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဇ္ဇာဘိညာစ၊ ခြောက်ပါး
သောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်
ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊
ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ အဇိတောထေ
ရော၊ အဇိတမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အဘာ
သိတ္ထံ၊ ဆိုပြီ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်
ဖြင့်၊ အဇိတတ္ထေရုဿ၊ အဇိတမထေရ်၏၊ ဒသမံ၊ ဆယ်ခုမြောက်သော၊ အပ
ဒါနံ၊ အာဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၉၂ ဥဒါနံ၊ ဥဒါနံသည်ကား၊ ပိလိန္ဒဝတ္ထော၊ ပိလိန္ဒဝတ္ထမထေရ်၊ သေထော၊ သေလ
မထေရ်၊ သဗ္ဗကိတ္တိ၊ သဗ္ဗကိတ္တိမထေရ်၊ မရဒေါ၊ မရဒါယကမထေရ်၊ ကုဇာ
ဂါရကုဇာဂါရဒါယကမထေရ်၊ ဗာကုလော၊ ဗာကုလမထေရ်၊ ဂိရိ၊ ဂိရိမာနန္ဒ
မထေရ်၊ သန္ဓုလသဂ္ဂယော၊ သန္ဓုလမဏ္ဍိယမထေရ်၊ သဗ္ဗဒေါ၊ သဗ္ဗဒါယက
မထေရ်၊ အဇိတောစေဝ၊ အဇိတမထေရ်၊ ဂါယာယော၊ ဂါယာတို့ကို၊ ဂဏိ
တာဝိ၊ ရေတွက်အပ်သည်လည်းဖြစ်ကုန်သော၊ ဂါယာနံ၊ ဂါယာတို့၏၊ ဗုဒ္ဓဿ
သတာနံ၊ ငါးရာတို့လည်းကောင်း၊ တတုတ္တရိ၊ ထိုထက်အလွန်၊ ဝိသတိစ၊
နှစ်ဆယ်တို့လည်းကောင်းတည်း။ စတ္တာထိသမော၊ ထေးဆယ်မြောက်
သော၊ ပိလိန္ဒဝတ္ထဝဂ္ဂေါ၊ ပိလိန္ဒဝတ္ထဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးပြီ၊ အတ၊ ထိုမှတ
ပါး၊ ဝဂ္ဂဒါနံ၊ ဝဂ်၏ဥဒါနံကား၊ ပဒုမ၊ ပဒုမပုပ္ဖိယဝဂ်၊ အာရက္ခဒေါစေဝ၊ အာ
ရက္ခဒါယကဝဂ်၊ ဥဗ္ဘာ၊ ဥဗ္ဘာဒဝဂ်၊ ဂန္ဓောဒကေနစ၊ ဂန္ဓောဒကဝဂ်၊ ဇေကပဒ္ဒ

ကောပဒ္ဒဝဂ်၊ သဒ္ဓါသညိ၊ သဒ္ဓါသညိကဝဂ်၊ မန္ဒာရံ၊ မန္ဒာရဝဂ်၊ ဗောဓိဝိဒ္ဓိကော၊
 ဗောဓိဝိဒ္ဓိကဝဂ်၊ အဝဇ္ဇု၊ အဝဇ္ဇဝဂ်၊ ပိယိန္ဒိခ၊ ပိယိန္ဒိဝတ္ထဝဂ်၊ ဂဏိတာပိစ၊ ရေ
 တွက်အပ်သည်လည်းဖြစ်ကုန်သော၊ ဂါထာယော၊ ဂါထာဂေါသညိ၊ စက္ခု
 သက္ကတိ၊ ခုနစ်ဆဲလေး၊ ဂါထာတို့လည်းကောင်း၊ ကောဒသသတာနိ၊ တရု
 တဆဲ တရုကုန်သော၊ ဂါထာယော၊ ဂါထာတို့လည်းဟော၍ ဖြစ်ကုန်၏။
 ဒသကံ၊ ဆယ်ခု၊ မြောက်သော၊ ပဒုမဝဂ္ဂံ၊ ပဒုမဝဂ်တည်း။ စတုတ္ထံ၊ ထေး
 ခုမြောက်သော၊ သတကံ၊ သတကသညိ၊ သမတ္တံ၊ ပြီးပြီ။ ။

၄၀-မေတ္တယျပဂ်-၄၀၃-တိဿမေတ္တယျပတ္ထေရ်အပဒါနိ

မေတ္တယျကုရံ၊ တောင်၎င်းလှိုက်ကို၊ နိသယာယ၊ မြို့၍၊ သောဘိတောနာမ၊
 သောဘိတ အမည်ရှိသော၊ တာပသော၊ ရသေ့သည်၊ ပဝတ္ထပလံ၊ အ
 လိုလိုကျေကျေသော သစ်သီးကို၊ သုဒ္ဓိတွားစာ၍၊ ပဗ္ဗတန္တရေ၊ တောင်
 ကြား၌၊ ပသတိ၊ နေ၏။ အဟံ၊ ဝါသည်၊ တဒါ၊ ထိုအခါ၌၊ ဥတ္တမတ္တံ၊
 မြစ်သော အကျိုးကို၊ ဝေသန္တော၊ ရှာဖွေထွက်၊ ဗြဟ္မဿေ၊ ကုပ
 ပတ္တိယာ၊ ဗြဟ္မတုံ၌ ဖြစ်ခြင်းငှါ၊ အဂ္ဂိဒါရုကံ၊ မီးပူဇော်ရန် ထင်းကို၊ အာ
 ဟာရိတွာ၊ ဆောင်၍၊ ဥစ္ဆယိ၊ ထွန်ပြီး။ ဝေသကဝိဒု၊ လောက သုံးပါး
 ကိုသိတော်မူသော၊ အဟာရိနံ၊ အဝေးမှ ဆောင်အပ်သော အပူဇော်
 ကို၊ ဝိဒ္ဓိဝ္ဗဟော၊ ခံတော် မူထိုက်သော၊ ပဒုမုတ္တရော၊ ပဒုမုတ္တရ အမည်
 တော်ရှိသော၊ သော၊ ထိုမြတ်စွာထူးသည်၊ မမ၊ ဝါအား၊ ဥဒ္ဓရိတုကာ
 မော၊ ထုတ်ဆယ် ကယ်ထင်တော် မူလိုသည်ဖြစ်၍၊ မမသန္တိကံ၊ ဝါ၏
 အထံသို့အာဂန္တိ၊ ကြွလာတော်မူ၏။ ဟောပုည၊ ကြီးသောတုန်းရှိသော
 သူ၊ ကိံကရောထိ၊ အဘယ်ကိုပြုသနည်း၊ မေ၊ ဝါအား၊ အဂ္ဂိဒါရုကံ၊ မီးပူ
 ဇော်ရန်ထင်းကို၊ ဒေဟိ၊ ပေးလော၊ အဟံ၊ ဝါသည်၊ အဂ္ဂိ၊ မီးကို၊ ပရိစရေ၊
 ပူဇော်အံ့၊ တတော၊ ထိုသို့မီးပူဇော်သောကြောင့်၊ မေ၊ ဝါအား၊ သုဒ္ဓိ၊ စင်
 ကြယ်ခြင်းသည်၊ ဟောဂဟိတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့၊ ဇိနာ၊ မြတ်စွာ
 ထူးသည်၊ အာဟာရိနံ၊ တော်မူ၏။ တံ၊ သင်သည်၊ သုဘဒ္ဒကော၊ အလွန်
 ကောင်း၏။ မန္ဒုဇေ၊ လူတို့ကိုလည်းကောင်း၊ ဒေဝဟေ၊ နတ်တို့ကိုလည်း
 ကောင်း၊ ပဇာနာထိ၊ သိ၏။ တုဝတ္ထိ၊ သင်သည်လည်း၊ အဂ္ဂိ၊ မီးကို၊ ပရိစရေ၊
 ပူဇော်လော၊ ဟောတသော၊ သင်သည်၊ အဂ္ဂိဒါရုကံ၊ မီးပူဇော်ရန်ထင်းကို၊
 ဟန္တ၊ ယူလော၊ ဣတိ၊ ဤသို့၊ တာပသော၊ ရသေ့သည်၊ အာဟာရိ၊ ။

တတောဘဒါကာဝေ၊ ထိုအခါ၌၊ ဇိနော၊ မြတ်စွာထုရားသည်၊ ကဋ္ဌံ၊ ထင်း
ကို၊ ဂဟေတွာန၊ ယူ၍၊ အဂ္ဂိံ၊ မီးကို၊ ဥဇ္ဇလယိ၊ ညှိ၍၊ တတ္ထ၊ ထိုသို့မီးညှိရာ၌၊
မဟေသိ၊ နာ၊ မြတ်စွာထုရား၏၊ ပါနိတိနံ၊ ပါနိ၊ နိရောဓ၊ တနိနိုးတော်ကြောင့်၊
ကဋ္ဌံ၊ ထင်းကို၊ နပဇ္ဇယိ၊ မလေ့ဝင်၊ ဒေတာ၊ သင်၏၊ အဂ္ဂိံ၊ မီးသည်၊ နပဇ္ဇ
လဟိ၊ မတောက်၊ ဘေ၊ သင်၏၊ အဟုတိနံ၊ ပူဇော်ခြင်းသည်၊ နပိဇ္ဇတိ၊ မဖြစ်၊
တုတ္ထံ၊ သင်၏၊ ဝတံ၊ အကျင့်သည်၊ နိရတ္ထကံ၊ အကျိုးမရှိ၊ မေ၊ ငါ၏၊ အဂ္ဂိံ၊
မီးကို၊ ပရိစရဿု၊ ပူဇော်လော၊ ဣတိ၊ ဤသို့၊ ဇိနော၊ မြတ်စွာထုရားသည်၊
အာဘ၊ မိန့်တော်မူ၏၊ မဟာပီရ၊ မြတ်စွာထုရား၊ တေ၊ သင်၏၊ အဂ္ဂိံ၊
မီးသည်၊ ကိဒိသော၊ အဘယ်သို့သတောရှိသနည်း၊ တေ၊ သင်၏၊ အဂ္ဂိံ၊ မီးကို၊
ပဝုစ္စတိ၊ ပူဇော်အပ်သနည်း၊ မဟ္တာပိ၊ ငါအားလည်း၊ တေ၊ ထိုမီးပူဇော်
ခြင်းကို၊ ကာယ၊ ဆိုးထာ၊ ဥဘော၊ ငါတို့နှစ်ယောက်တို့သည်၊ ပရိစရာ
မသေ၊ ပူဇော်ကုန်အံ့၊ ဟေတုဓမ္မနိရောဓော၊ အကြောင်းဖြစ်သောသရ
ဒယသစ္စာ၏ချုပ်ခြင်းငှါလည်းကောင်း၊ ကိလေသာသမထာယစ၊ ကိလေ
သာငြိမ်းခြင်းငှါလည်းကောင်း၊ ဣဿမတ္ထရိယံ၊ ဂြူရူခြင်းဝန်တို့ခြင်းကို၊
ဟိတွာ၊ ဝွန်၍၊ တယော၊ သုံးပါးကုန်သော၊ ဧဝေ၊ ထိုတရားတို့သည်၊ မမ၊
ငါ၏၊ အဟုတိ၊ ပူဇော်ခြင်းတို့ဟည်း၊ မဟာပီရ၊ မြတ်စွာထုရား၊ တံ၊
အရှင်ထုရားသည်၊ ကိဒိသော၊ အဘယ်အမည်ရှိသနည်း၊ မာရိယ၊ အရှင်
ထုရား၊ တံ၊ သင်သည်၊ ကထံ၊ ဂါတ္ထော၊ အဘယ်အနှုတ်ရှိသည်၊ အသိ၊
ဖြစ်သနည်း၊ တေ၊ သင်၏၊ အာစာရပဋိပတ္တိ၊ အကျင့်ပဋိပတ်သည်၊ မမ၊ ငါ
သည်၊ ဗာဠံ၊ ခေါ၊ ပြင်းစွာသာလျှင်၊ ရုစ္စတိ၊ နှစ်သက်၏၊ ဣတ္ထိ၊ သမိကုထေ၊
မင်းမျိုး၌၊ ဇာတော၊ ဖြစ်၏၊ အဘိညာပရမိံ၊ ဂတော၊ အဘိညာဉ်တို့၏အဆုံး
သို့ရောက်၏၊ သဗ္ဗာသဝပရိက္ခိဏော၊ အလုံးစုံသောအာသဝေါတရားကုန်
ပြီ၊ ဣဒါနိ၊ ယခုအခါ၌၊ ပုနတ္တဝေ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်းသည်၊ နတ္ထိ၊
မရှိ၊ ဣ၊ သဗ္ဗညု၊ ခပ်သိမ်းသောတရားကို သိတော်မူသော၊ ဗုဒ္ဓေါ၊ ထုရား
သည်၊ ယဒိအသိ၊ အကယ်၍ဖြစ်အံ့၊ ပဘင်္ဂ၊ အရောင်ကိုပြုတော်မူတတ်
သော၊ တမာနုဒ၊ အရိက်ကိုချောက်တော်မူတတ်သော၊ ဒေဝ၊ ပီသုဒ္ဓိနတ်၊
ထံ၊ အရှင်ထုရားကို၊ နမသယိသံ၊ ရှိခိုးအံ့၊ တုဝံ၊ အရှင်ထုရားသည်၊ နက္ခဿန္တ
ကရော၊ နက္ခန္ဓာအဆုံးကိုပြုတော်မူတတ်၏၊ ဣတိ၊ ဤသို့၊ ဝတွာ၊ ခင်၍၊
အဇိနစမ္ပံ၊ သစ်နက်ရေကို၊ ပတ္တရိတွာ၊ ဖြန့်ခင်း၍၊ အဟံ၊ ငါသည်၊ နိယိဒနံ၊
နေရာကို၊ အဒါထိံ၊ ယူပြီ၊ သဗ္ဗညု၊ ခပ်သိမ်းသောတရားကို သိတော်မူသော၊
နာယ၊ မြတ်စွာထုရား၊ တတ္ထ၊ ထိုနေရာ၌၊ နိယိဒ၊ ထိုင်တော်မူလော၊ တုဝံ၊

အရှင်ဘုရားကို၊ အဟံ၊ ငါသည်၊ ဥပဋ္ဌိသံ လုပ်ကျွေးအံ့၊ သုဗိက္ခတေ၊
 ကောင်းစွာ ဖြန့်ခင်းအပ်သော၊ အဇိနဋ္ဌိ၊ သစ်နက်ခေတ္တံ၊ တဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ နိသီဒိ၊ ထိုင်တော်မူ၏၊ သမ္ပုဋ္ဌံ၊ မြတ်စွာဘုရားကို၊ နိမန္တယိတ္တာ၊
 ပင့်တိတ်၍၊ အဟံ၊ ငါသည်၊ ဗဗ္ဗတံ၊ ဟောင်သို့၊ အဂမာသိံ၊ သွားပြီ၊
 ခါရိဘာရံ၊ ပရိက္ခရာဝန်ကို၊ ပူရေတွာ၊ ပြည့်စေ၍၊ တိန္ဒြက၊ ဖလံ၊ တည်သီး
 ကို၊ အာဟာရိံ၊ ဆောင်ပြီ၊ မရနာ၊ ပျားနှင့်၊ ဟောဇယိတွာန၊ စပ်၍၊ အဟံ၊
 ငါသည်၊ ဗုဒ္ဓသာ၊ ဘုရားအား၊ ဖလံ၊ သစ်သီးကို၊ အဒါယိံ၊ လှူပြီ၊ တဒါ၊
 ထိုအခါ၌၊ ဇိနော၊ မြတ်စွာဘုရားသည်၊ မမ၊ ငါ၏၊ နိန္ဒ္ဓာယမာနဿ၊ ရှုစဉ်၊
 ပရိဘုဋ္ဌိ၊ တုန်းပေးသုံးဆောင်တော်မူ၏၊ ဇေယကနာယကံ၊ မြတ်စွာဘုရား
 ကို၊ ပေက္ခန္ဓော၊ ရှုစဉ်၊ တတ္ထ၊ ထိုမြတ်စွာဘုရား၌၊ စိတ္တံ၊ စိတ်ကို၊ ပသာဒေသိ၊
 ကြည်ညိုစေ၏၊ ဇေယကဗိဒ္ဓံ၊ ဇေယက သုံးပါးကို သိတော်မူသော၊
 အာဟုတိနံ၊ အဝေး၌ဆောင်အပ်သောအပူဇော်ကို၊ ပရိဂ္ဂဟော၊ ခံတော်မူ
 ထိုက်သော၊ ဝရုရတ္တဓရာ၊ ဝရုရတ္တရ မြတ်စွာဘုရားသည်၊ မမ၊ ငါ၏၊ အဿ
 မေ၊ သင်ခင်းကျောင်း၌၊ နိသီဒိတွာ၊ ထိုင်တော်မူ၍၊ နုမာဂါယော၊ ဤဝါထာ
 တို့ကို၊ အတာသထ၊ ဟောတော်မူ၏၊ ဇေယ၊ အကြင်သူသည်၊ မေ၊
 ငါဘုရားအား၊ ပဿန္နော၊ ကြည်ညိုသည်ဖြစ်၍၊ ဇေယိဝါဏိတိ၊ မိမိလက်
 တို့ဖြင့်၊ ပဒေသန၊ သစ်သီးဖြင့်၊ တပေယျိ၊ ရောင့်ရဲစေ၏၊ တံ၊ ထိုသူကို၊ အဟံ၊
 ငါဘုရားသည်၊ ကိတ္တယိဿ၊ မိကြားအံ့၊ ဘာသတော၊ ဟောတော်မူသော၊
 မမ၊ ငါဘုရား၏၊ ဝစနံ၊ စကားတော်ကို သုဏာထ၊ နုကြကုန်ထော၊
 သော၊ ထိုသူသည်၊ ဝဗ္ဗဝိသတံ၊ ဝတ္ထု၊ နှစ်ဆဲ့ငါးကြိမ်တိုင်တိုင်၊ ဒေဝန္တံ၊
 နတ်မင်း၏အဖြစ်ကို၊ ကာရိဿတိ၊ ပြုလတ္တံ့၊ သဟဿက္ခတ္ထု၊ အကြိမ်တ
 ထောင်တိုင်တိုင်၊ စက္ကာတ္ထိ၊ စကြာရတနာကိုလည်စေတတ်သော၊ ရာဇာ
 စ၊ စကြာမင်းသည်လည်း၊ ဘာဝိဿတိ၊ ဖြစ်လတ္တံ့၊ ပုညကမ္မသမင်္ဂီနော၊
 ရှေးကောင်းမှုနှင့်ပြည့်စုံသော၊ တဿ၊ ထိုသူ၏၊ သင်္ကပ္ပံ၊ အကြံကို၊ အညာ
 ယ၊ ထိ၍၊ မဟာရဟံ၊ မြတ်သော သူတို့အား ထိုက်သော၊ အနု ပါနဉ္စ၊
 စားသွယ်သောကံတွယ်တို့သည် လည်းကောင်း၊ ဝတ္ထုဉ္စ၊ အဝတ်သည်
 လည်းကောင်း၊ သယနဉ္စ၊ နေရာသည် လည်းကောင်း၊ ပုညကမ္မော၊
 ကောင်းမှုကံနှင့်၊ သံယုတ္တာ၊ ဟုဉ်သည်ဖြစ်၍၊ တာဝဒေ၊ ထိုခဏ၌၊ နိဗ္ဗတ္တိ
 သန္တိ၊ ဖြစ်တုန်လတ္တံ့၊ အယံ၊ ဤသူသည်၊ သဒါ၊ အခါခပ်သိမ်း၊ ဗေဒိတော၊
 ဝမ်းမြောက်သည်၊ အနာမယော၊ အနာမရှိသည်၊ ဘာဝိဿတိ၊ ဖြစ်လတ္တံ့၊
 ဒေဝတ္တံ၊ နတ်ပြည်၌လည်းကောင်း၊ အထ၊ ထိုမြို့မာနုသံ၊ လှပြည်၌လည်း

၄၁-မေတ္တယျဝဂ်-၄၀၃-တိဿမေတ္တယျတ္ထေရုအပဒါနိ၊ ၂၄၅

ကောင်း၊ယံယောနိ၊ အံကြင်အမျိုး၌၊ဥပပဇ္ဇကိ၊ဖြစ်ရ၏၊ သဗ္ဗတ္ထ၊အလုံးစုံ
သောဒာဝတိ၌၊သုခိတော၊ချမ်းသာ သည်၊ဟုတွာ၊ဖြစ်၍၊မနုဿတ္တံ၊လူ၏အ
အဖြစ်သို့၊ဂမိဿတိ၊ ရောက်လတ္တံ့၊ အတ္ထာယကော၊ ဗေဒင်ကိုသ
ရတ္ထာယံတတ်၏၊မန္တဝရော၊ ဗေဒင်သုံးယုံကိုဆောင်၏၊ တိတ္ထံဝေဒါနပါရ
ဂူ၊ ဗေဒင်သုံးကျမ်းဆုံးခမ်းရောက်သည်၊ဟုတွာ၊ဖြစ်၍၊ သမ္ပဒ္ဒံ၊မြတ်စွာ
ဘုရားသို့၊ဥပဂတွာနု၊ကပ်၍၊သော၊ထိုသူသည်၊အရဟာ၊ရဟန္တာသည်၊တ
ဝိဿတိ၊ဖြစ်လတ္တံ့၊ ယတော၊အကြင်အခါမှ၊ ပဋ္ဌာယ၊စ၍၊အတ္တာနံ၊မိ
မိကိုယ်ကို၊သရာမိ၊အောက်မေ့၏၊ယတော၊ အကြင်အခါမှ၊ပဋ္ဌာယ၊စ၍၊
ဝိညတံ၊ထိကြားလိပ်မာသောအဖြစ်သို့၊ပတ္တော၊ ရောက်သည်၊အ၊မိ၊ဖြစ်၏၊
မေ၊ဝါ၏၊တောဂေ၊စည်းစိမ်ဥစ္စာ၌၊ဦးတော၊ယုတ်သည်၏အဖြစ်သည်၊နတ္ထိ၊
မရှိ၊ဣဒံပလံ၊ဤအကျိုးသည်၊ ပလဒါနဿ၊သစ်သီးအလှူ၏၊ ပလံ၊အကျိုး
တည်း၊ ဝေရုစွံ၊မြတ်သောဘုရားသို့၊ အနုပ္ပတ္တာ၊ ရောက်ပြီ၊ရာဂဒေါ
သော၊ရာဂဒေါသတို့ကို၊ သမုဟနိ၊နှုတ်ပြီ၊ သဗ္ဗာသဝပရိက္ခိတော၊ အလုံးစုံ
သောအာသဝေါတရားကုန်ပြီ၊ နှဒါနိ၊ ယခုအခါ၌၊ ပုနုတ္တဝေါ၊တတန်ဘဝ
သစ်၌ဖြစ်ခြင်းသည်၊နတ္ထိ၊မရှိ၊ မ၊မယျံ၊ဝါသည်၊ ကိလေသာ၊ကိလေသာ
တို့ကို၊ ဈာဝိတာ၊ ဗုတ်မျှက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘ
ဝါ၊ဘဝတို့ကို၊သမုဟတာ၊ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ဆင်ပြောင်သည်။
ဗန္ဓနံ၊အနှောင့်အဖွဲ့ကို၊သေတွာ၊ဖြစ်၍၊ဝိဟ၊ရုတိဇ္ဇာ၊ နေသကဲ့သို့၊အနာသ
ဝေါ၊အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊နေရ၏၊ မေ၊ဝါ၏၊ အာဂတံ၊လာခြင်း
သည်၊ဝတ၊စင်စစ်၊သွာဂတံ၊ကောင်းသောလာခြင်းသည်၊အာထိ၊ဖြစ်၏၊မ
မ၊ဝါသည်၊ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိကေ၊ အထံတော်၌၊တိသော
ဝိဇ္ဇာ၊သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ၊ဗုဒ္ဓဿ၊
မြတ်စွာဘုရား၏၊သာသနံ၊အဆုံးအမတော်ကို၊ ကာကံ၊ပြုအပ်ပြီ၊ စတ
သော၊ဆေးပါးကုန်သော၊ ပဓိသန္တိဒါ၊ပဓိသန္တိဒါတို့ကိုလည်းကောင်း၊ အ
ဋ္ဌ၊ရှစ်ပါးကုန်သော၊ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊
ဆဋ္ဌာဘိညာ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိက
တာ၊မျက်မှောက်ပြုအပ်ကုန်ပြီ၊ဗုဒ္ဓဿ၊မြတ်စွာဘုရား၏ သာသနံ၊အဆုံးအ
မတော်ကို၊ကာကံ၊ပြုအပ်ပြီ၊ ဣတ္ထံ၊ဤသို့လျှင်၊ အာယသ္မာ၊ရှည်သော
သက်တော်ရှိသော၊ တိဿမေတ္တယျော၊ ထေရော၊ တိဿမေတ္တယျမ
ထေရ်သည်၊ဣမာဂါထာယော၊ဤဂါထာတို့ကို၊အဘာသိတ္ထံ၊ရွတ်ဆိုတော်
မူပြီ၊ ဣတိဣဝိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊

တိဿမေတ္တေယျတ္ထေရသး၊ တိဿမေတ္တေယျမထေရ်ဇီ၊ ပဋ္ဌမံရှေးဦးစွာ
သော၊ အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။

၄၁-မေတ္တေယျဝဂ်-၄၀၄-ပုစ္ဆကတ္ထေရအပဒါန်၊

ပဗ္ဗာရက္ခ၊ ဧတံ ဝှမ်းလျှောက်ကို၊ နိဿယ၊ ခြံ့၊ သယံ၊ အလိုလို
ဖြစ်တော်မူသော၊ အပရာဇိတော၊ သူတပါးတို့သည်မအောင်အပ်သော၊ အာ
ဗာမိ၊ ကာဝ၊ အနာနှိပ်စက်သည်သည်၊ ဖြစ်သော၊ ဗုဒ္ဓေါ၊ တရားသည်၊ ပဗ္ဗ
တန္တရေ၊ တောင်ကြား၌၊ ဝသတိ၊ နေတော်မူ၏၊ မမ၊ ငါ၏၊ အသမသော
မန္တာ၊ သစ်ခမ်းကောင်း၏အနီး၌၊ ဗုဒ္ဓေ၊ တရားသည်၊ နိဗ္ဗာယမာနံ၊ ပရိနိဗ္ဗာန်
စံတော်မူသည်ရှိသော်၊ တာဝဒေ၊ ထိုခဏ၌၊ ပနာဒေ၊ သည်းစွာသောအသံ
သည်၊ အာသိ၊ ဖြစ်၏၊ တာဝဒေ၊ ထိုခဏ၌၊ အာသောကော၊ အထင်းသည်၊
အာသိ၊ ဖြစ်၏၊ ယာဝတာ၊ အကြင်မျှထောက်၊ ပနသတ္တံ၊ တောအရပ်
၌၊ အတ္တကောကတန္တေယော၊ ဝံဝံလေ့ကျားသစ်တို့သည်လည်းကောင်း၊
ဝါဠာဝ၊ သားရဲတို့သည်လည်းကောင်း၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ကေသဓီ၊
ခြင်သော်တို့သည်လည်းကောင်း၊ ကာဝဒေ၊ ထိုခဏ၌၊ အဘိဂဇ္ဇိံ၊ တွန်
ငြည်းကုန်၏၊ တံဥပ္ပါဒံ၊ ထိုဥပါဒ်ကို၊ အဟံ၊ ငါသည်၊ ဒိဝ္ဗာ၊ မြင်၍၊ ပဗ္ဗာရံ
တောင်ဝှမ်းသို့၊ အဟံ၊ ငါသည်၊ အဂမာယိံ၊ သွားပြီ၊ တတ္ထ၊ ထိုအရပ်၌၊ နိဗ္ဗု
တံ၊ ပရိနိဗ္ဗာန်စံတော်မူသော၊ အပရာဇိတံ၊ သူတပါးသို့မအောင်အပ်
သော၊ သမ္ပန္နံ၊ ပစ္စေကဗုဒ္ဓါကို၊ အဒ္ဓာသံ၊ မြင်ပြီ၊ သုဗလ္လံ၊ ကောင်းစွာပွင့်
သော၊ သာယရာဇံ၊ အင်ကြင်းပင်ကဲ့သို့သော၊ ဥဂ္ဂတံ၊ တက်သော၊ သတရံ
ထိ၊ နေကဲ့သို့သော၊ ဝိယတ္တိတံ၊ အချက်ကင်းသော၊ အင်္ဂါရံ၊ ဝါးကြိုးကဲ့သို့
သော၊ နိဗ္ဗုတံ၊ ပရိနိဗ္ဗာန်စံတော်မူသော၊ အပရာဇိတံ၊ ပစ္စေကဗုဒ္ဓါကို၊
တံ၊ အတ္တ၊ မြက်ကိုလည်းကောင်း၊ ကဋ္ဌဉ္စ၊ ထင်းကိုလည်းကောင်း၊ ပူဇေတွာ၊
ပြည့်စေ၍၊ အတ္ထ၊ ထိုအရပ်၌၊ အဟံ၊ ငါသည်၊ ဝိတကံ၊ လောင်တိုက်ကို၊ အကာ
ယိံ၊ မြို့ပြီ၊ ဝိတကံ၊ လောင်းတိုက်ကို၊ သုကတံ၊ ကောင်းစွာပြုသည်ကို၊ ကတွာ
မြို့၍၊ သရိရံ၊ ကိုယ်တော်ကို၊ အဟံ၊ ငါသည်၊ ဗျာပယိံ၊ ဝေပြိုဟ်ပြီ၊ သရိ
ယံ၊ ကိုယ်တော်ကို၊ ဗျာပယိတွာနု၊ ဝေပြိုဟ်၍၊ ဂန္ဓတောယံ၊ နံသာရေကို၊
သမောကိရိံ၊ ကြံဖြန်းပြီ၊ အန္တလိက္ခေ၊ ကောင်းကင်၌၊ မြိတော၊ တည်သော၊
ယက္ခော၊ နတ်သည်၊ တာဝဒေ၊ ထိုခဏ၌၊ နာမံ၊ အမည်ကို၊ အဂ္ဂဟိ၊ ယူ၏။

သပ္ပုရိသ၊ သူတော်ကောင်း၊ တယာ၊ သင်သည်၊ သယန္တု၊ သ၊ အလိုလိုဖြစ်

တော်မူသော၊မဟေထိနော၊ပဇ္ဇေကဗုဒ္ဓါ၊ ကိစ္စံ၊ကိစ္စကို၊ကတံ၊ပြုအပ်ပြီ၊
ရနေ၊ရသော၊တုဝံ၊သင်သည်၊ ပုဏ္ဏကောနာမနာမေန၊ ပုဏ္ဏကဟူသောအ
မည်ဖြင့်၊သဒါ၊အခါခပ်သိမ်း၊ ဟောဟိတိ၊ဖြစ်စေတ္တံ၊ ၊တဌာကာယာ၊
ထိုကိုယ်မှ၊စဝိတွာန၊ရတေ၍၊ ဒေဝထောကံ၊နတ်ပြည်သို့၊ အဟံ၊ငါသည်၊
အဂန္တိံ၊ရောက်ပြီ၊တတ္ထ၊ထိုနတ်ပြည်၌၊ ဗိဗ္ဗမယော၊နတ်၌ဖြစ်သော၊ဂန္ဓော၊
နံ၊သာသည်၊အန္တလိက္ခာ၊ကောင်းကင်မှ၊ပဝဿတိ၊ရွာ၏၊ ၊တတြာပိ၊ထို
နတ်ပြည်၌လည်း၊ မေ၊ငါ၏၊နာမဓေယျံ၊အမည်သည်၊ ပုဏ္ဏကောတိ၊ပုဏ္ဏ
ကဟူ၍၊တဒါ၊ထိုအခါ၌၊အဟု၊ဖြစ်၏၊ ဒေဝတုတောစ၊နတ်ဖြစ်၍ဖြစ်သော်
လည်းကောင်း၊မနုဿာစ၊လူဖြစ်၍ဖြစ်သော်လည်းကောင်း၊အဟံ၊ငါသည်
သင်္ကပ္ပံ၊အလိုသည်၊ ပူရယာမိ၊ပြည့်၏၊ ၊မဟ္တံ၊ငါအား၊ ဣဒံ၊ဤအဖြစ်
သည်၊ ပစ္ဆိမကံ၊ အဆုံးစွန်သောအဖြစ်တည်း၊ စရိမော၊ အဆုံးစွန်သော၊
ဘဝေါ၊သေသည်၊ဝတ္ထတေ၊ဖြစ်၏၊ဣဝေါ၊ဤအဆုံးဖြစ်သောအဖြစ်၌လည်း
ပုဏ္ဏကောနာမ၊ ပုဏ္ဏကမည်၏ဟူ၍၊ နာမဓေယျံ၊ အမည်သည်၊လကာသ
တိ၊ထင်ရှား၏၊ ၊သဘူဝုဂံ၊သာကီဝင်မင်းတို့၏ ငှေ့သွားဖြစ်တော်မူ
သော၊ဂေါတမံ၊ ဂေါတမအမည်တော်ရှိသော၊ သမ္မုဒ္ဓံ၊မြတ်စွာထုရားကို၊
တောသဟိတွာန၊နှစ်သက်စေ၍၊ သဗ္ဗာသဝေ၊အလုံးစုံသောအာသဝေါတ
ရားတို့ကို၊ပရိညာယ၊ပိုင်းခြား၍၊အနာသဝေါ၊အာသဝေါမရှိတဲ့၊ဝိဟရာမိ၊
နေရ၏၊ဣတော၊ဤဘဒ္ဒကမ္ဘာမှ၊ကေနုရတေကပ္ပေ၊ကိုးဆဲ့ တကမ္ဘာ၌၊တဒါ၊
အခါ၌၊ယံကမ္ဘံ၊ အကြင်ပဇ္ဇေကဗုဒ္ဓါအားမီးသ ဂြိုဟ်၍နံ၊ သာဓေပူဇော်သော
အမှုကို၊အကရိံ၊ပြုပြီ၊တတော၊ထိုအခါမှ၊ပတုတံ စ၍ ဒုဂ္ဂတိံ၊ဒုဂ္ဂတိဘဝကို
နာဘိဇာနာပိ၊မသိစတူး၊ဣဒံ၊ဤအကျိုးသည်၊ တနုကိစ္စဿ၊မီးသ ဂြိုဟ်
သောကိစ္စ၏၊ဖလံ၊အကျိုးတည်း၊ ၊မဟ္တံ၊ငါသည်၊ ကိလေသာ၊ကိလေ
သာတို့ကို၊(၀)၊အနာသဝေါ၊အာသဝေါမရှိတဲ့၊ဝိဟရာမိ၊နေရ၏၊ ၊မေ၊ငါ၏၊
အာဂတံ၊လာခြင်းသည်၊ ဝတ၊စင်စစ်၊ သွာဂတံ၊ကောင်းသောလာခြင်း
သည်၊(၀)၊သာသနံ၊အဆုံးအမတော်ကို၊ကတံ၊ပြုအပ်ပြီ၊ ၊စတသော၊
လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊(၀)
သာသနံ၊အဆုံးအမတော်ကို၊ကတံ၊ပြုအပ်ပြီ၊ ၊ဣတ္ထံ၊ဤသို့လျှင်၊အာဟ
သွာ၊ရှည်သောသက်တော်ရှိသော၊ ပုဏ္ဏကောထေရော၊ ပုဏ္ဏယမထေရ်
လည်း၊ ဣမာဂါထံ၊ဤဂါထာတို့ကို၊ အာသာသိတ္ထ၊ရှုတ်ဆိုထော်မူပြီ
ဣတိဣမိနာဒုတ္တမေန၊ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ပုဏ္ဏကဏ္ဍ

ရသာ၊ ပုညကမထေရ်၏၊ နုတ်ယံ၊ နှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည် သမတ္တံ၊ ပြီးပြီ။ ။

၄၀-မေတ္တယျဝဂ်-၄၀၅-မေတ္တရုတ္တေရအပဒါနိ၊

ဟိမဝန္တာသာ၊ ဟိမဝန္တာ၏။ အဝိဒူရေ၊ မနီးမဝေးသော အရပ်၌၊ အသောကော နာမ၊ အသောက အမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိဒ္ဓိ၊ တတ္ထ၊ ထိုတောင်၌၊ မဟ္တာ၊ ဝါ၊ ကို၊ ဝိသုကာဓမ္မန၊ ဝိသုကာနတ်သားသည်၊ မာဒိတော၊ ဖန်ဆင်းအပ်သော၊ အသမော၊ သင်ခမ်းကျောင်းသည်၊ အာသိ၊ ဖြစ်၏၊ အဂ္ဂေါ-မြတ်တော်တော်မူသော၊ ကာရုဏီကော၊ ကာရုဏာရှိတော်မူသော၊ ရနိ၊ ရဟန်းမြတ် ဖြစ်တော်မူသော၊ သုမေဓောနာမံ၊ သုမေဓာ အမည်တော်ရှိသော သမ္မုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ပုဗ္ဗေန၊ နံနက် အခါ၌၊ နိဝါသယိတွာ၊ သင်းပိုင် ကိုပြင်ဝတ်၍၊ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှါ၊ မမသန္တိ၊ ကံ၊ ဝါ၏အသံသို့၊ ဥပါဂမိ၊

ကပ်တော်မူ၏၊ ဥပါဂတံ၊ ကပ်တော်မူသော၊ မဟာဝီရံ၊ ကြီးသောလုံ့လ ရှိတော်မူသော၊ သောကနာယကံ၊ သောကကို နိဗ္ဗာန်သို့ ဆောင်တော်မူသော၊ သုမေဓံ၊ သုမေဓာ မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ သုဂတပတ္တံ၊ ဘုရား၏ သ ဝိတ်တော်ကို၊ ပဂ္ဂဟ္မာ၊ မြောက်၍၊ သပ္ပိတေထံ၊ ထောပတ်ဆီကို၊ အပူမယိံ၊ ပြည့်စေပြီး ။ သောကနာယကော၊ သောကကို နိဗ္ဗာန်သို့ ဆောင်တော်မူ တော်သော၊ သုမေဓော၊ သုမေဓာ အမည်တော်ရှိသော၊ ဗုဒ္ဓသေဓမ္မေ၊ ဘုရား မြတ်အား၊ အာသံ၊ ဝါသည်၊ ဒတွာ၊ လျှောက်၊ အဇ္ဈတိံ၊ လက်အုပ်ကို၊ ပဂ္ဂဘေတွာန မြောက်၍၊ အာသံ၊ ဝါသည်၊ ထိယေျာ၊ လွန်စွာ၊ ဟာသံ၊ ရွှင်ခြင်းကို၊ ဇနေ သိံ၊ ဖြစ်စေပြီး ။ ဣမိနာသပ္ပိဒါနေန၊ ဤထောပတ်အလှူကြောင့်လည်း ကောင်း၊ စေတနာပဏိမိတိစ၊ စေတနာသုတောင်းခြင်းတို့ကြောင့်လည်း ကောင်း၊ ဒေဝဘူတော၊ နတ်ဖြစ်၍ ဖြစ်သော်လည်းကောင်း၊ မနုဿော၊ လူဖြစ် ၍ ဖြစ်သော်လည်းကောင်း၊ ဝိပုလံ၊ ပြန်ပြောသော၊ သုခံ၊ ချမ်းသာကို၊ ထတာ မိ၊ ရ၏ ။ ဝိနိပါတံ၊ အပါယ်လေးပါးကို၊ ဝိဝဇ္ဇေတွာ၊ ကြည့်၍၊ ဘဝါဘဝေ၊ ဘဝကြီးငယ်၌၊ ဝံသရာမိ၊ ကျင်လည်ရ၏၊ တတ္ထ၊ ထိုမြတ်စွာဘုရား၌၊ ဝိတ္တံ၊ စိတ်ကို၊ ပဏိမိတွာ၊ ရတောင်း၍၊ အစလံ၊ မဒံ၊ နိဗ္ဗာန်ကို၊ ထဘာမိ၊ ရ၏ ။ ဗြာဟ္မဏ၊ ပုညား၊ တွံ၊ သင်သည်၊ ယံခံ၊ အကြင်ငါ့ကို၊ အဒက္ခိယု၊ မြင်ရ၏၊ ထုဟ္မံ၊ သင်အား၊ ထာဘာ၊ ရစေသော၊ တေ၊ သင်အား၊ သုထန္ဒံ၊ ကောင်းစွာရ အပ်သတည်း၊ မမ၊ ဝါအား၊ ဒဿနံ၊ ဖျားမြင်ခြင်းကို၊ အာဂမ္မံ၊ စွဲ၍၊ အရဟတ္တံ၊

အရသာတ္တိဗိသုဒ္ဓိ၊ ဘဝိဿတိ၊ ဖြစ်သတ္တံ၊ ဝိဿဒ္ဓော၊ လွတ်လွတ်၊ ဟော
 တိ၊ ဖြစ်သော၊ မဟာယထိ၊ မကြောက်လင့်၊ မဟာယထိ၊ များမြတ်သောအခြေ
 အနုအကျော်အစောသို့၊ အဝိဂတိံ၊ ရောက်၍၊ မမဟံ၊ ငါ့အားသာလျှင်၊
 သပ္ပိ၊ ထောပတ်ကို၊ ဓတွာန၊ ဣသောကြောင့်၊ ဇာတိယာ၊ ပဋိသန္ဓေနေ
 မြင်းမှ၊ ပရိမောက္ခသိ၊ လွတ်သတ္တံ၊ ။ ဣမိနာသပ္ပိဒါနေန၊ ဤထောပတ်
 အလှူကြောင့်သည်းကောင်း၊ စေတနာပဏိမိဟိစ၊ စေတနာဆုတောင်းခြင်း
 တို့ကြောင့်သည်းကောင်း၊ ဒေဝဘူတော၊ နတ်ဖြစ်၍ဖြစ်သော်လည်းကောင်း
 မနုဿာဝါ၊ လူဖြစ်၍ ဖြစ်သော်လည်းကောင်း၊ ဝိပုလံ၊ ပြန်ပြောသော၊
 သုခံ၊ ချမ်းသာကို၊ လဘာမိ၊ ရ၏၊ ။ ဣမိနာသပ္ပိဒါနေန၊ ဤထောပတ်အလှူ
 ကြောင့်သည်းကောင်း၊ မေတ္တုစိတ္တဝတာယစ၊ မေတ္တာစိတ်ရှိသည်၏အဖြစ်
 ကြောင့် ထည်းကောင်း၊ အဋ္ဌာရေသကပ္ပသတော၊ တထောင်ရှစ်ရာကန္တာ
 ပတ်လုံး၊ ဒေဝထောကော၊ နတ်ပြည်၌၊ ရမိဿတိ၊ မွေ့လျော်ရသတ္တံ၊ ။
 အဋ္ဌဟိ သတိက္ခတ္တုဉ္စ၊ သုံးဆူရှင်ကြိမ်တိုင်တိုင်သည်း၊ ဒေဝရာဇော၊ နတ်မင်း
 သည်၊ ဘဝိ၊ ဝေတိ၊ ဖြစ်သတ္တံ၊ ဝိပုလံ၊ ပြန်ပြောသော၊ ပဒေသန္တံ၊ ပဒေသရာဇ်
 မင်း၏အဖြစ်သည်၊ ဝံဏနတော၊ ဝဏန်းအရေးအတွက်အားဖြင့်၊ အသံဓယံ၊
 မရေးတွက်နိုင်၊ ။ ဧဝပညာသက္ခတ္တုဉ္စ၊ ငါးဆူတကြိမ်တိုင်တိုင်သည်း၊
 စာတုရန္တော၊ သရဒ္ဓရာအဆုံးတိုင်အောင်၊ ဝိဇိတဝိ၊ အောင်အပ်ပြီးသော
 စစ်သည်ရှိသော၊ ဇမ္ဗူမဏ္ဍာယ၊ ဇမ္ဗူကျွန်းလုံးကို၊ ဣသရော၊ အစိုးရသော၊
 စက္ကဝတ္တိ၊ စကြာမင်သည်၊ ဘဝိဿတိ၊ ဖြစ်သတ္တံ၊ ။ မဟာသရဒ္ဓေါ၊
 မဟာသရဒ္ဓရာသည်းအကျွေ့ဝာ၊ မထုပ်ချောက်ချားနိုင်သကဲ့သို့၊ ပထဝိ
 ယာ၊ မြေသည်၊ ဒုဒ္ဓရာယထာ၊ ထုတ်နိုင်ခဲ့သကဲ့သို့၊ ဝေမေဝ၊ ဤအတူသာ
 လျှင်၊ တေ၊ သင်၏အောင်၊ စည်းစိမ်ဥစ္စာတို့သည်၊ အပ္ပမေယျာ၊ မနှိုင်းယှဉ်
 နိုင်ကုန်သည်၊ ဘဝိဿရေ၊ ဖြစ်သတ္တံ၊ ။ ဟိရညဿ၊ ငွေ၏သမ္ဘိကောဓိံ၊
 ကုဋေခြောက်ဆယ်ကို၊ ပတွာန၊ စွန့်၍၊ အဟံ၊ ငါသည်၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး
 ကိံ၊ ဟုသထံ၊ အဘယ်ကုသိုလ်ကို၊ ဝေဝသန္တော၊ ရှာဖွေသည်ဖြစ်၍၊ ဗာဝရိံ၊
 ဗာဝရိပုဏ္ဏားသို့၊ ဥပသင်္ကမိံ၊ ကပ်ပြီး၊ ။ တတ္ထ၊ ထိုရသေ၏အထံ၌၊
 မန္တေ၊ ဗေဒင်တို့ကို၊ အမိယာမိ၊ သင်၏၊ ဆဇ္ဇင်္ဂနာမထက္ခဏံ၊ ဆဇ္ဇင်္ဂမည်
 သောထက္ခဏာကျမ်းကို၊ အမိယာမိ၊ သင်၏၊ မဟာရနိ၊ မြတ်စွာဘုရား၊ တံ၊
 သင်သည်၊ တမန္တကာရံ၊ အရိုက်မှောင်ကို၊ ဝိမံ၊ ပျက်ဆီးလျက်၊ ဥပ္ပဇ္ဇိ၊
 ဖြစ်တော်မူ၏၊ ။ တဝ၊ သင်အား၊ ဒယသနကာမော၊ ဖူးမြော်လိုသည်ဖြစ်၍၊
 အဟံ၊ ငါသည်၊ အာဂတော၊ လာသည်၊ အမိ၊ ဖြစ်၏၊ မဟာရနိ၊ မြတ်စွာဘုရား၊

တဝ၊ အရှင်ထုရား၏၊ ဓမ္မ၊ တရားတော်ကို၊ သုကိတ္တာနုနာ၍၊ အစလံပဒံ၊
 နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်သည်၊ အပ္ပိ၊ ဖြစ်၏။ ။ ဟိံသကပ္ပသဟသမ္ပိ၊
 ကမ္ဘာသုံးသောင်းထက်၌၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသမ္ပိ၊ မြတ်စွာဘုရားအား၊
 သပ္ပိ၊ ထောပတ်ကို၊ အဒါထိံ၊ လျှာပြီ၊ ဧတ္ထန္တရေ၊ ဤအတွင်း၌၊ မယာ၊ ငါ
 သည်၊ သပ္ပိ၊ ထောပတ်ကို၊ ဝိညာပိတံ၊ တောင်းခံသည်ကို၊ နာဘိဇာနာမိ၊
 မသိတော့၊ မမ၊ ငါ၏၊ သကံပွံ၊ အကြံကို၊ အညာယ၊ သိ၍၊ ယဒိန္တကံ၊
 အလိုရှိတိုင်း၊ ဥပ္ပဇ္ဇတံ၊ ဖြစ်၏၊ ဝိတ္တံ၊ ဝိတ်ကို၊ အညာယ၊ သိ၍၊ နိဗ္ဗတ္တံ၊ ဖြစ်သော
 ထောပတ်ကို၊ အဟံ၊ ငါသည်၊ သဗ္ဗေ၊ အလုံးစုံတို့ကို၊ သန္တပုယဒေါ၊ ရောင့်ရဲ
 ၏၊ ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်၊ အဟော၊ ဩဠိအံ၊ ဩဠာဝုယံရှိစွ၊
 ဓမ္မာ၊ တရားတရားတော်၏ဂုဏ်တော်တို့သည်၊ အဟော၊ ဩဠိအံ၊ ဩဠာ
 ဝုယံရှိစွ၊ နော၊ ငါတို့၏၊ သတ္ထု၊ သမ္ပဒါ၊ ဆရာနှင့်ပြည့်စုံခြင်းသည်၊
 အဟော၊ ဩဠိအံ၊ ဩဠာဝုယံရှိစွ၊ ထောကံဟိ၊ ထောကံဇေ၊ အနည်းငယ်
 သာဖြစ်သော၊ သပ္ပိ၊ ထောပတ်ကို၊ တွာနု၊ လျှာ၍၊ အပ္ပမေယျ၊ မရေတွက်
 နိုင်သောထောပတ်ကို၊ အဟံ၊ ငါသည်၊ ထာဘာမိ၊ ရ၏၊ ။ ယဝတော၊
 အကြင်မျှသောကံ၊ နေရူပသာတော၊ မြင်းရိပ်နံပါးမှ၊ မဟာသရဓ္မေ၊ မဟာ
 သရဓ္မရာဇ်၊ ဥဒကံ၊ ရေသည်၊ မမ၊ ငါ၏၊ သပ္ပိ၊ ထောပတ်ကို၊ ဥပါဒါယ၊ စွဲ၍၊
 ကလဘာဝိ၊ အဘို့အဝက်သည်၊ နဟိသတိ၊ မဖြစ်၊ ။ ယဝတော၊ အကြင်
 မျှသောကံ၊ စက္ကဝါဠဿ၊ စကြာဝဠာကို၊ ရာသိတော၊ အရအားဖြင့်၊ အာဟ
 ရန္တဿ၊ ဆောင်သော၊ မမ၊ ငါ၏၊ နိဗ္ဗတ္တဝတ္ထာနံ၊ ဖြစ်သောအဝတ်တို့၏၊
 သောဩကာသော၊ ထိုနေရာသည်၊ နသမ္ပတိ၊ မဆန်း၊ ။ ဗုဒ္ဓတဇုဇော၊
 မြင်းရိပ်တောင်မင်းသည်၊ သိလုဂ္ဂယော၊ ကျောက်ဖြင့်ပြီးသော၊ ပဇရေပိ၊
 မြတ်သည်လည်းဖြစ်သော၊ ဟိမဝန္တော၊ ဟိမဝန္တာတောင်မင်းသည်၊ မမာနု
 လိတ္တဂန္ဓဿ၊ ငါလိမ်းသောနံ၊ သာ၏၊ ဥပနိဓံ၊ အစိတ်အဝက်သည်၊ နဟိသ
 တိ၊ မဖြစ်၊ ။ ဝတ္ထုဉ္စ၊ အဝတ်ကိုလည်းကောင်း၊ ဝန္တုဉ္စ၊ နံ၊ သာကိုလည်း
 ကောင်း၊ သပ္ပိဉ္စ၊ ထောပတ်ကိုလည်းကောင်း၊ အညံဝါ၊ တပါးလည်းဖြစ်
 သော၊ ဒိဋ္ဌဓမ္မိကံ၊ ဗုဒ္ဓုပ္ပန်မျက်မှောက်၌မြင်အပ်သော၊ အသင်္ဂိတံ၊ အကြောင်း
 တရားလေးပါးတို့သည် ပြုပြင်ခြင်းကင်းသော၊ နိဗ္ဗာနဉ္စ၊ နိဗ္ဗာန်ကိုလည်း၊
 ထာဘာမိ၊ ရ၏၊ ဣဒံပလံ၊ ဤအကျိုးသည်၊ သပ္ပိဒါနဿ၊ ထောပတ်အလှူ၏၊
 ပလံ၊ အကျိုးတည်း၊ ။ သတိပဋ္ဌာနသယနော၊ သတိပဋ္ဌာန်သယျင်အိပ်
 ရာရှိ၏၊ သမာဓိံ၊ ဓမ္မာနဂေါစရော၊ သမာဓိမျာန်လျှင်ကျက်စားရာရှိ၏၊ အဇ္ဇ၊
 ယခု၊ ဗောဇ္ဈင်္ဂီဇနနော၊ ဗောဇ္ဈင်္ဂီကိုဖြစ်စေ၏၊ ဣဒံပလံ၊ ဤအကျိုးသည်၊ သပ္ပိ

၄၁-မေတ္တယျဝဂ်-၄၀၅-မေတ္တဂုဏ္ဍရအပဒါနံ၊ ၁၅၃

ဒါနဿ၊ ထောပတ်အတ္ထုန္တံ၊ ဖလံ၊ အကျိုးတည်း။ မယျံ၊ ဝါသည်၊ ကိလေ
သာ၊ ကိလေသာဘိက္ခု(ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရေမိ၊
နေရ၏။ မေ၊ ဝါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝဟ၊ ဝင်စစ်၊ သွာဂတံ၊
ကောင်းသောလာခြင်းသည်၊ ကတံ၊ ပြီးပြီ၊ စတသော၊ လေးပါး
ကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါဘိက္ခုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါး
သော၊ ဣမေပိမေက္ခာပိစ၊ ဤပိမေက္ခာဘိက္ခုလည်းကောင်း၊ ဆဋ္ဌာဘိညာ
စ၊ ခြောက်ပါးသော အဘိညာဉ် ဘိက္ခုလည်းကောင်း၊ သန္တိကတော၊ မျက်
မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်
ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်
တော်ရှိသော၊ မေတ္တဂုဏ္ဍရော၊ မေတ္တဂုမထေရ်သည်၊ ဣမာဂါထာယော၊
ဤဂါထာဘိက္ခု၊ အဘာသိဋ္ဌ၊ ရုတ်ဆိုတော်မူပြီ၊ ဣဘိန္ဒုမိနာနုတ္တမေန၊
ဤ သို့သောအစဉ်ဖြင့်၊ မေတ္တဂုဏ္ဍရဿ၊ မေတ္တဂုမထေရ်၏၊ တတိယံ၊ သုံး
ခုခြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၁-မေတ္တယျဝဂ်-၄၀၆-ဝေတကက္ခေရအပဒါနံ၊

ဘာဂိနုသိနာမ၊ ဘာဂိနုသိအမည်ရှိသော၊ ဂင်္ဂါ၊ ဂင်္ဂါသည်၊ ဟိမဝန္တာ၊
ဟိမဝန္တာမှ၊ ပတာဝတာ၊ စီး၏၊ ဟံသာဝတီယော၊ ဟံသာဝတီမြို့၏၊ ခွါရေန၊
တံခါးဖြင့်၊ တာဝဒေ၊ ထိုခေတ်၌၊ အနုသန္တတိ၊ စီး၏၊ သောတိတောနာမ၊ သော
တိတအမည်ရှိသော၊ အာရာမော၊ အရံကို၊ ဂင်္ဂါကူလေ၊ ဂင်္ဂါမြစ်ကမ်း၌၊
သုမာပိဘော၊ ကောင်းစွာဘန်ဆင်းအပ်၏၊ တတ္ထ၊ ထိုအရံ၌၊ ထောကနာ
ယကော၊ ထောကကိုနိဗ္ဗာန် သို့ဆောင်တော်မူတတ်သော၊ ဗုဒ္ဓေါ၊ သစ္စာထေး
ပါးကိုသိတတ်မှုသော၊ ပရုရတ္တရော၊ ပရုရတ္တရမြတ်စွာဘုရားသည်၊ ဝသ
တော၊ သိဘင်းသုံးတော်မူ၏၊ ဣန္ဒြာ၊ သိကြားမင်းသည်၊ တိဒသေဟိ၊
တ၊ ဝတိံ သာနုတ်ဘိက္ခုနှင့်၊ ဝသတိယထာ၊ နေကကဲ့သို့၊ မနုဇေဟိ၊ လူတို့ဖြင့်၊
ပုရက္ခဏတားခြံနံတော်မူသျှင်၊ ဝသတိယထာ၊ နေသကဲ့သို့၊ တတ္ထ၊ ထိုသော
တိသအရံ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ အဆန္တိယော၊ ကြောက်ရွံ့ခြင်း
မရှိသော၊ ကေသရီဝ၊ ခြင်္သေ့ကဲ့သို့၊ နိသိဒါ၊ နေတော်မူ၏၊ ဟံသာဝတီ
ယော၊ ဟံသာဝတီသည်သော၊ နဝရေ၊ မြို့နား၊ မဟာရုနိ၊ မြတ်စွာဘုရား၊ နာမေန၊
အမည်အားဖြင့်၊ ဆဋ္ဌင်္ဂါနာမ၊ ဆဋ္ဌင်္ဂါအမည်ရှိသော၊ ဇဝံနာမော၊ ဤသို့
အမည်ရှိသော၊ ဗြာဟ္မဏာ၊ ပုဂ္ဂိုလ်သည်၊ ဟုတ္ထာ၊ မြစ်၌၊ အဟံ၊ ဝါသည်။

ဝဿဒါ၊ နေဇာ၊ အဋ္ဌာရသံသိဿသတာ၊ တထောင်ရှစ်ရာသောတပည့်
 တို့သည်၊ တဒါ၊ သိအခါ၌၊ မံ၊ ငါ့ကို၊ ပရိဝါရေန္တိ၊ ခြံရံကုန်၏၊ တေဟိ
 သိသေဟိ၊ ထိုတပည့်တို့နှင့်၊ သမိတော၊ တတူ၊ ဂင်္ဂါတီရံ၊ ဂင်္ဂါမြစ်
 ကမ်းသို့၊ ဥပဂမိံ၊ ကပ်ပြီ၊ တတ္ထ၊ ထိုမြစ်ကမ်း၌၊ နိက္ကာဟော၊ ပစ္စား
 ဝါကြွားခြင်း၊ ကင်းကုန်သော၊ ဓောတပါပကော၊ ဆေးထွေ် အပ်ပြီးသော
 မာကောင်းမှုရှိကုန်သော၊ သမဏော၊ ရဟန်းတို့ကို၊ အဒ္ဓဿာသိံ၊ မြင်ပြီ၊
 ဘာဂီရသိံ၊ မြစ်ကို၊ တရန္တော၊ ကူးသည်တို့ကို၊ အဟံ၊ ငါသည်၊ ဒိဋ္ဌာ၊
 မြင်၍၊ တာဝဒေ၊ ထိုခဏ၌၊ ဝေံစိန္တေသိံ၊ ဤသို့ကြံပြီ၊ သာယံပါတံ၊ ညနံ
 နက်၊ တရန္တာ၊ ကူးကုန်သော၊ မဟာယသာ၊ များသော အခြံအရံရှိကုန်
 သော၊ ဣမေဗုဒ္ဓပုတ္တာ၊ ဤမြတ်စွာဘုရား သားတော်တို့သည်၊ အတ္တာနံ၊
 ကိုယ်ကို၊ ဝိဟေသယန္တိ၊ ပင်ပန်းကုန်၏၊ တေသံ၊ ထိုရဟန်းတို့၏၊
 အတ္တာ၊ ကိုယ်သည်၊ ဝိဟညတိ၊ ပင်ပန်း၏၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားကို၊
 သဒေဝကဿ၊ နတ်နှင့်တကွသော၊ ယောကဿ၊ လူများအပေါင်းထက်၊
 အဂ္ဂေါ၊ အမြတ်ဟူ၍၊ ပုဂ္ဂတိ၊ ဆိုအပ်၏၊ ဒက္ခိတော၊ မြတ်သောအလှူကိုခံ
 ထိုက်သော၊ ဂတိမဂ္ဂဝိသောခနံ၊ ထားရာဂတိကို သုတ်သင်ဖတ်သော၊ ကာ
 ရံ၊ ကောင်းမှုသည်၊ မေ၊ ငါ့အား၊ နတ္ထိ၊ မရှိ၊ ယံနုနု၊ အကြင်အကြောင်း
 ကြောင့်၊ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်အား၊ ဂင်္ဂါယ၊ ဂင်္ဂါမြစ်၌၊ သေတုံ၊ တံ
 တားကို၊ ကာရေယ၊ ပြုစေအံ့၊ ဣမံကမ္မံ၊ ဤတံတားခင်းခြင်းအမှုကို၊ ကာရာ
 ပေတွာ၊ ပြုစေ၍၊ ဣမံဘဝံ၊ ဤဘဝကို၊ သန္တရာမိ၊ ကူးအံ့၊ သတသဟ
 သံ၊ တသိန်းသောဥစ္စာကို၊ ဒတွာနု၊ ယူ၍၊ အဟံ၊ ငါသည်၊ သေတုံ၊ တံတား
 ကို၊ ကာရာပယိံ၊ ပြုစေပြီ၊ ကတံ၊ ပြုအပ်သော၊ ကာရံ၊ ပူဇော်သတ္တရာကို၊ သဒ္ဓ
 ဟန္တော၊ သံကြည်သည်ဖြစ်၍၊ မေ၊ ငါ့အား၊ ဝိပုလံ၊ ပြန်ပြောသောအကျိုး
 သည်၊ ဘဝိဿတိ၊ မြစ်ထွက်၊ တံသေတုံ၊ ထိုတံတားကို၊ ကာရာပေ
 တွာ၊ ပြုစေ၍၊ လောကနာယကံ၊ မြတ်စွာဘုရားသို့၊ ဥပေသိံ၊ ကပ်ပြီ၊ သိရသိ၊
 ဦးခေါင်း၌၊ အဇ္ဈတိံ၊ ထက်အုပ်ကို၊ ကတွာ၊ ပြု၍၊ ဣမံဝစနံ၊ ဤစကားကို၊ အ
 ဗြိဝိံ၊ ထွေျာက်ပြီ၊ သတသဟသံ၊ တသိန်းသော၊ ဝယံ၊ အခက်၊ ဒတွာ၊ ပေး၍၊
 တဝတ္ထာယ၊ အရှင်ဘုရားအလို၌၊ မယာ၊ အကျွန်ုပ်သည်၊ မဟာသေတု၊
 ကြီးသောတံတားကို၊ ကာရာပိတာ၊ ပြု၍ပြီးပြီ၊ မဟာမုနေ၊ မြတ်စွာဘုရား၊
 တွံ၊ အရှင်ဘုရားသည်၊ ပရိဂ္ဂတ္ထ၊ ခံတော်မူသော၊ ဣ၊ လောကဝိဒ္ဓ၊ လောက
 သုံးပါးကိုသိတော်မူသော၊ အာဟုတိနံ၊ အဝေးမှဆောင်အပ်သောအပူဇော်
 ကို၊ ပရိဂ္ဂဟော၊ ခံတော်မူထိုက်သော၊ ပရုရတ္တရော၊ ပရုရတ္တရံမြတ်စွာ

တုရားသည်၊ ထိက္ခုသံစော၊ ရဟန်းသံဃာ၌၊ နိဝိဒိက္ခာ၊ ထိုင်တော်မူ၍၊ ဣ
မာဂါထာ၊ ဤဂါထာတို့ကို၊ အဘာသထာ၊ မိန့်တော်မူ၏။ ယော၊ အကြင်သူ
သည်၊ မေ၊ ငါအား၊ ပသန္နော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိပါဏိဘိ၊ မိမိ
လက်တို့ဖြင့်၊ သေတုံ၊ တံတားကို၊ အကာရေသိ၊ ပြုစေ၏။ တံ၊ ထိုသူကို၊ အဟံ
ငါတုရားသည်၊ ကိတ္တယိဿာမိ၊ ကြားအံ့၊ ဘာသတော၊ ကြားတော်မူသော၊
မမ၊ ငါတုရား၏၊ ဝစနံ၊ စကားတော်ကို၊ သုဏာထ၊ နာကြကုန်လော့၊ ။ ဒဂိ
တော၊ ချောက်မှလည်းကောင်း၊ ပဗ္ဗတတော၊ တောင်မှလည်းကောင်း၊ ရုက္ခ
တော၊ သစ်ပင်မှလည်းကောင်း၊ ပတိတောပိ၊ ကျသော်လည်း၊ အဟံ၊ ဤသူသည်၊
ရထောပိ၊ ရတေရသော်လည်း၊ ဋ္ဌာနံ၊ သုဂတိဘဝသို့၊ လတ္တံ၊ ရေလတ္တံ၊ ။ ဣဒံ
ပလံ၊ ဤအကျိုးသည်၊ သေတုဒါနဿ၊ တံတားအလှူ၏၊ ပလံ၊ အကျိုးတည်း၊
ဝိရုဠမုလသန္တာနံ၊ ပြန်ပွားသောအဖြစ်အစဉ်ရှိသော၊ နိဂြောဓံ၊ ပြည်ညောင်
ပင်ကို၊ မာလုတော၊ အရပ်ဝေးများ၌၊ ဌာထာသောလေသည်၊ နပသဟာတိ
ဣဝ၊ မနှိပ်စက်နိုင်သကဲ့သို့၊ အမိတ္တာ၊ ရန်သူတို့သည်၊ နပသဟန္တိ၊ မနှိပ်
စက်နိုင်ကုန်၊ ဣဒံပလံ၊ ဤအကျိုးသည်၊ သေတုဒါနဿ၊ တံတားအလှူ၏၊
ပလံ၊ အကျိုးတည်း၊ ။ အဿ၊ ထိုတံတားအလှူလှူသောသူအား၊ စောရာ၊
ခိုးသူတို့သည်၊ နပသဟန္တိ၊ မနှိပ်စက်နိုင်ကုန်၊ ခတ္တိယာ၊ မင်းတို့သည်၊ နာတိ
မညန္တိ၊ မထိမိ၊ မြင်မအောက်မေ့နိုင်ကုန်၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ အမိ
တ္တေ၊ ရန်သူတို့ကို၊ ကရိဿတိ၊ လွန်လတ္တံ၊ ဣဒံပလံ၊ ဤအကျိုးသည်၊ သေ
တုဒါနဿ၊ တံတားအလှူ၏၊ ပလံ၊ အကျိုးတည်း၊ ။ အတ္ထောကာသဂတံ၊
ဟင်းထင်းအပြင်လွင်တီးခေါင်အရပ်၌တည်သည်၊ သန္တာ၊ ဖြစ်ထျက်၊ ပုည
ကမ္မေန၊ ကောင်းမှုကံ၌၊ သံယုတ္တံ၊ ယှဉ်သော၊ တံ၊ ထိုသူကို၊ တပတာပိ၊ နေ
ပူသည်လည်း၊ တာဝဇေ၊ ထိုခဏ၌၊ နဘပိဿတိ၊ မနှိပ်စက်နိုင်လတ္တံ၊ ။
ဒေဝသောကေ၊ နတ်ပြည်၌ လည်းကောင်း၊ မနုဿဝါ၊ လူပြည်၌လည်း
ကောင်း၊ တဿ၊ ထိုသူ၏၊ သင်္ကပ္ပံ၊ အလိုကို၊ အညာယ၊ သိ၍၊ သုနိဗ္ဗိတံ၊
ကောင်းစွာဖန်ဆင်းအပ်သော၊ ဟန္တိယဒနံ၊ ဆင်ယာဉ်သည်၊ တာဝဇေ၊ ထို
ခဏ၌၊ နိဗ္ဗတ္တိဿတိ၊ ဖြစ်လတ္တံ၊ ။ ဝါတဇဝါ၊ လေကဲ့သို့လျှင်မြန်ကုန်
သော၊ သိန္ဓဝါ၊ သိန္ဓော အမျိုးဖြစ်ကုန်သော၊ သိဏဂါဟနာ၊ လျှင်မြန်စွာ
ဆောင်ကုန်သော၊ သဟဿဟယာ၊ တထောင်သောမြင်းတို့သည်၊ သာယံ
ပါတံ၊ ညဉ့်နံနက်၊ ဥပိဿန္တိ၊ ကပ်ကုန် လတ္တံ၊ ။ ဣဒံပလံ၊ ဤအကျိုး
သည်၊ သေတုဒါနဿ၊ တံတားအလှူ၏၊ ပလံ၊ အကျိုးတည်း၊ ။ မနုဿတ္တံ၊ လူ
ပြည်သို့၊ အာဂတ္တာနု၊ လာ၍၊ အဟံ၊ ဤသူသည်၊ သုခိတော၊ ချမ်းသာသည်။

တဝိဿတိ၊ ဖြစ်လတ္တံ့၊ မနုဇသေဝ၊ လူဖြစ်လျှင်လျှင်၊ ဝေဟာသံ၊ ကောင်း
ကင်သို့သွားသော၊ ဟတ္ထိယာနံ၊ ဆင်ယာဉ်သည်၊ တဝိဿတိ၊ ဖြစ်လတ္တံ့၊ ။
ကပ္ပသတသဟာသာမိ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ဩက္ကာကကုလသန္တဝေါ၊
တတိယဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမော
နာမ၊ ဂေါတမအမည်ရှိသော၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊ လောကေ၊ လော
က၌၊ တဝိဿတိ၊ ဖြစ်လတ္တံ့၊ တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓမ္မေသု၊
ဆယ်ပါးသောတရားတို့၌၊ ဒါယာဒေါ၊ အမွေခံဖြစ်သော၊ ဩရသော၊ ရင်၌
ဖြစ်သောတရားဖြင့်ဖြစ်သည်၊ ဓမ္မိဗ္ဗိတော၊ တရားသည်ဖန်ဆင်းအပ်သည်၊
ဟုတ္တာ၊ ဖြစ်၍၊ သဗ္ဗာသဝေ၊ အလုံးစုံသောအာသဝေါတရားတို့ကို၊ ပရိညာ
ယ၊ ပိုင်းခြား၍၊ အနာသဝေါ၊ အာသဝေါမရှိသည်ဖြစ်၍၊ နိဗ္ဗာယိဿတိ၊ နိဗ္ဗာန်
ယူထိမ်းငြိမ်းမလတ္တံ့၊ ။ ဇလဇုတ္တမေ၊ ပဒုမုတ္တမအမည်တော် ရှိသော
မြတ်စွာဘုရား၌၊ မေမယာ၊ ငါသည်၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ကမ္မံ
ကံသည်၊ အဟော၊ ဩဋ္ဌာန်၊ ဩဘွယ်ရှိစွာ၊ တတ္ထ၊ ထိုမြတ်စွာဘုရား၌၊ ကာရံ
ပူဇော်သက္ကာမကို၊ ဣရိတွာန၊ ငြိ၍၊ အာသဝက္ခယံ၊ အာသဝေါတရား၏ကုန်
ခြင်းမျိုးအား၊ ငါသည်၊ ပတ္တော၊ ရောက်၏၊ ။ ပဝေနံ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း
၎င်း၊ ပတိတတ္တော၊ နိဗ္ဗာန်သို့စေတုတ်အပ်သောစိတ်ရှိသည်၊ အမိ၊ ဖြစ်၏၊ ဥပ
သန္တော၊ ကိလေသာမီးငြိမ်းပြီသည်ဖြစ်၍၊ နိဗ္ဗပဓိ၊ ကိလေသာတည်းဟူ
သောဥပဓိမရှိသည်ဖြစ်၍၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊
ဆေတွာ၊ ဖြတ်၍၊ ဝိဟရတိဣဝ၊ နေသကဲ့သို့၊ အနာသဝေ၊ အာသဝေါမရှိတဲ၊
ဝိဟရတိ၊ နေရ၏၊ ။ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊
အနာသဝေါ၊ အာသဝေါမရှိတဲ၊ ဝိဟရတိ၊ နေရ၏၊ ။ မေ၊ ငါ၏အာဂတံ၊ ထာ
ခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းတည်း၊ (ပ)၊ သာ
သနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ စတသော၊ သေးပါးကုန်သော၊
ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေ
ဝိမောက္ခာပိစ၊ ဤဝိမောက္ခာတို့ကိုလည်းကောင်း၊ ဆဇ္ဇာတိညာစ၊ ခြောက်ပါး
သောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်
ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။
ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော် ရှိသော၊ ခေတ
ကောဓထရော၊ ခေတကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့
ကို၊ အာသာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ။ ဣတိဣပိနုနုတ္တမေန၊ ဤသို့သော

၄၁-မေတ္တေယျဝဂ်-၄၀၆-ဝေတကကတ္တေရအပဒါနံ၊ ၀၅၇

သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဝေတကကတ္တေရဿ၊ ဝေတကကမထေရ်ဇာ၊
ဝတုတ္ထံ၊ လေးရူးမြောက်သော အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊

၄၁-မေတ္တေယျဝဂ်-၄၀၇-ဥပထိဝတ္တေရအပဒါနံ၊

ဟိမဝန္တာဿ၊ ဟိမဝန္တာဇာ၊ အဝိဒ္ဓါ၊ ရေ၊ မနိးမဝေ၊ သောအရပ်၌၊ အနော
မောနာမ၊ အနောမအမည်ရှိသော၊ ဗဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏။
တတ္ထံ၊ ထိုတောင်၌၊ မတ္တံ၊ ငါ၏၊ အဿမော၊ သင်ခမ်းကျောင်းကို၊ သုက
တော၊ ကောင်းစွာပြုအပ်၏။ တတ္ထံ၊ ထိုတောင်၌၊ နဒိစ၊ မြစ်သည်လည်း၊
သန္ဓတိ၊ စီး၏၊ သုပတိတ္ထာ၊ ကောင်းသောဆိပ်ရှိ၏၊ မနောရမာ၊ နှလုံးမြေလျော်
ဘွယ်ရှိ၏၊ အနုပတိတ္ထေ၊ ရေများသောအရပ်၌၊ ဗဟူ၊ များစွာကုန်သော၊ ပရမုပ္ပ
လကာ၊ ပရမာကြာဥပ္ပာကြာတို့သည်၊ ဇာယန္တိ၊ ဖြစ်ကုန်၏။ မတ္ထာ၊ ငါး
တို့သည်၊ ပါဠိနာ၊ ငါ့ဖက်၌သည်လည်းကောင်း၊ ဝါရဿ၊ ငါးတန်တို့သည်
လည်းကောင်း၊ ဗဟဇာ၊ ငါးရန်တို့သည်လည်းကောင်း၊ ရုဗ္ဗရော၊ ဟိတံ၊
ဟင်းငံငါးကြင်းတို့သည်လည်းကောင်း၊ မတ္ထကတ္ထပသန္ဓာ၊ ငါးထိပ်တို့
ဖြင့်စူးလွမ်းအင်ကုန်သည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ နဒိကာ၊ မြစ်ငယ်တို့သည်
သန္ဓတေ၊ စီးကုန်၏။ တတ္ထံ၊ ထိုမြစ်၌၊ ဟိမိရာ၊ ကျည်းပင်တို့သည်၊ ပုပ္ဖိ
တာ၊ ပွင့်ကုန်၏၊ အသေပကာ၊ သေပ်ကပ်တို့သည်လည်းကောင်း၊ ရုဒ္ဓမာလ
ကာ၊ မန်းပင်ငယ်တို့သည်လည်းကောင်း၊ ဝုန္နာဂါ၊ ဝုံးညက်ပင်တို့သည်
လည်းကောင်း၊ ဂိဗ္ဗုန္နာဂါ၊ တောင်ဝုံးညက်တို့သည်လည်းကောင်း၊ မမ၊
ငါ၏၊ အာသမံ၊ သင်ခမ်းကျောင်းကို၊ ဓမ္မန္တံ၊ ထိုင်စေကုန်၏။ တတ္ထံ၊
ထိုသင်ခမ်းကျောင်း၌၊ ကုဓုဇာ၊ ထက်ထုတ်ပင်တို့သည်လည်း၊ ပုပ္ဖိတာ၊ ပွင့်
ကုန်၏။ တံတာသုဆန္ဒနိစ၊ ကြက်ရူးတောတို့သည်လည်းကောင်း၊ ပုပ္ဖိ
တာနိ၊ ပွင့်ကုန်၏။ တတ္ထံ၊ ထိုသင်ခမ်းကျောင်း၌၊ သာလပစ၊ အင်ကြင်းတို့
သည်လည်းကောင်း၊ သဗ္ဗဗာစ၊ ထင်းရွေးတို့သည်လည်းကောင်း၊ ဗဟူ၊ များ
ကုန်သော၊ စမ္ပကာ၊ စကားပင်တို့သည်လည်းကောင်း၊ ပုပ္ဖိတာ၊ ပွင့်ကုန်
၏။ အတ္ထုနာ၊ ဖောက်ကြန့်ပင်တို့သည်လည်းကောင်း၊ အဓိမုတ္တကာ၊ စပ်
ကြိုးပင်တို့သည်လည်းကောင်း၊ မာတာနာမာစ၊ ဆီးဇောင်ပင်တို့သည်လည်း
ကောင်း၊ ပုပ္ဖိတာ၊ ပွင့်ကုန်၏။ အသနာ၊ ပထောက်ပင်တို့သည်လည်းကောင်း၊
မရဝန္တိစ၊ ပျားအနံ့ရှိသော မန်းပွင့်တို့သည်၎င်း၊ မမ၊ ငါ၏၊ အသမေ၊ သင်
ခမ်းကျောင်း၌၊ တေ၊ ထိုသင်ပင်တို့သည်၊ ပုပ္ဖိတာ၊ ပွင့်ကုန်၏။ ဥဒ္ဓါလက

ဝေပင်ပင် ဘိုသည် ထည်းကောင်း၊ ဝါရုလိကာ၊ သခွတ်ပင် ဘိုသည်ထည်း
 ကောင်း၊ ယုထိကာစ၊ စပယ်ကြီးပင် ဘိုသည်ထည်းကောင်း၊ ဝိယုကာ၊ ဥပါ
 သကာပင် ဘိုသည်ထည်းကောင်း၊ သမန္တာ၊ ထက်ဝန်းကျင်မှာ အနုယောဇ
 နံ၊ ယုဇနာခွဲတိုင်အောင်၊ ဝိမ္မဇာသကာသဉ္ဇန္ဒာ၊ မျက်နှာပန်းတောဖြင့် ဖုံးထွင်း
 ကုန်၏။ မာတဂ္ဂရာ၊ မာတဂ္ဂရုသစ်ပင် ဘိုသည်ထည်းကောင်း၊ သတ္တလိ
 ယော၊ မိုးစွပ်ပင် ဘိုသည်ထည်းကောင်း၊ ဝါရုလိ၊ သန်သတ်ပင် ဘိုသည်
 ထည်းကောင်း၊ သိန္ဓဝါရိတာ၊ ရေညှတ်နွဲ့ပင် ဘိုသည်ထည်းကောင်း၊
 အင်္ဂေယကာ၊ အင်္ဂေယပင် ဘိုသည်ထည်းကောင်း၊ တတ္ထ၊ ထိုသင်ခမ်း
 ကျောင်း၌ ဗဟူများ ကုန်၏။ တာလကုမ္ဘိစ၊ လက်ပန်ပင် ဘိုသည်ထည်း၊ ဝုပ္ပိ
 တာ၊ ပွင့်ကုန်၏။ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌၊ သေဝေယျကာ၊
 ကျောက်ပွင့် ဘိုသည်ထည်း၊ ဗဟူများ ကုန်၏။ မမ၊ ဝါ၏။ အဿမေ၊ သင်ခမ်း
 ကျောင်း၌၊ ဝုပ္ပိကာ၊ ပွင့်ကုန်သော၊ ဧတေသု၊ ထိုသစ်ပင် ဘိုသည်၊ ဝုပ္ပာဇာတေ
 သု၊ အပွင့်ပွင့်ကုန်သည် ရှိသော်၊ ဗဟူများ ကုန်သော၊ ဝါဒပါ၊ သစ်ပင် ဘို
 သည်၊ သောဘန္တိ၊ ဘင့်တစ်ကုန်၏။ သမန္တာ၊ ထက်ဝန်းကျင်မှာ တေနဂန္ဓေ
 န၊ ထိုရန်ဖြင့်၊ မမအဿမေ၊ ဝါ၏သင်ခမ်းကျောင်းသည်၊ ဝါယတေ၊
 လျှင်၏။ ဟရီရုကာ၊ သပန်းခါး ဘိုသည်ထည်းကောင်း၊ အာမလကာ၊
 သျှစ်ရှားပင် ဘိုသည်ထည်းကောင်း၊ အမ္မဇမ္မုပိတေဒိကာ၊ သရက်သပြေ
 သစ်ဆိန် ဘိုသည်ထည်းကောင်း၊ ကောလဒ၊ အိမ်ဆီးသီး ဘိုသည်ထည်း
 ကောင်း၊ ဘာလ္လာတာကာ၊ ချေးပင် ဘိုသည်ထည်းကောင်း၊ ဗထာ၊ ဥသျှစ်ပင်
 ဘိုသည်ထည်းကောင်း၊ ဖါရုသကာဖလာနိစ၊ ဖက်သက်တရော်သီး ဘို
 သည်ထည်းကောင်း၊ တိန္ဒူကာစ၊ တည်ဘိုသည်ထည်းကောင်း၊ ဝိယာ
 ထာစ၊ လွန်ဘိုသည်ထည်းကောင်း၊ မဇ၊ သစ်မြေစည် ဘိုသည်ထည်း
 ကောင်း၊ ကေကာ၊ ထောက်ရှာပင် ဘိုသည်ထည်းကောင်း၊ သုမာရိယော၊ သ
 ရက်ဖြူပင် ဘိုသည်ထည်းကောင်း၊ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌၊ ထဗုဇာ၊
 ကောင်ပိန်းနဲ ဘိုသည်ထည်းကောင်း၊ ပနသာ၊ ပိန်းနဲ ဘိုသည်ထည်းကောင်း၊
 ကဒထိ၊ ပွက်ပြော ဘိုသည်ထည်းကောင်း၊ မန္ဒရိဖထာ၊ မန္ဒရိသီး ဘိုသည်
 ထည်းကောင်း၊ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌၊ အမ္မုရုကာ၊ ဝေးသီး ဘို
 သည်ထည်းကောင်း၊ ဗဟူများ ကုန်၏။ ဝလ္လိကာရဖထာနိစ၊ ဖရဲသီး ဘိုသည်
 ၎င်း၊ ဝိဒပရပဒါဒယော၊ ဝိဒပရပဒသစ်ပင် ဘိုသည် ၎င်း၊ မမ၊ ဝါ၏။ အဿမေ၊
 သင်ခမ်းကျောင်း၌၊ ဖလိတာ၊ အသီးသီး ကုန်၏။ ထာဠကာ၊ ပဲတက်ပင် ဘို

သည်လည်းကောင်း၊ ဣသိရုဂ္ဂါစ၊ ရသေ့စားဝဲတို့သည် လည်းကောင်း၊
အထော၊ ထိုမှတပါး၊ မောဒဗသစ၊ မောဒဗသ သစ်ထီးတို့ သည်၎င်း၊
ဗဟူ၊ များကုန်၏၊ အဝဇ္ဇာ၊ အဝဇ္ဇပင်တို့သည်လည်းကောင်း၊ သတ္တရာရိ
ကာ၊ သတ္တရာရိကသစ်ပင် တို့သည်လည်းကောင်း၊ ပိဗေက္ခုဒ္ဓုမ္မရာနိစ၊
ညောင်ကြပ်သဖန်းပင်တို့ သည်လည်းကောင်း၊ တတ္ထ၊ ထိုသစ်ခမ်း
ကျောင်း၌၊ ဝိဗ္ဗလိ၊ ဝိတ်ချင်းသည်လည်းကောင်း၊ မရိစာ၊ ငြုပ်တို့သည်လည်း
ကောင်း၊ နိဂြာဓစ၊ ဖြည့်ညောင်ပင်တို့သည်လည်းကောင်း၊ ကပိတ္တနာ၊
ညောင်ကြပ်ပင်တို့သည်လည်းကောင်း၊ ဥဒုမ္မရာ၊ ရေသဖန်းပင်တို့သည်
လည်းကောင်း၊ ဗဟဝေါ၊ များကုန်၏၊ ဟရိယော၊ ဗိမ်းကုန်သော၊ ကဏ္ဍ
ပတ္တောစ၊ ကဏ္ဍပတ္တမည်သော သစ်ပင်တို့သည်လည်းကောင်း၊ ဗဟဝေါ၊
များကုန်၏၊ ဒေတစ၊ ထိုသစ်ပင်တို့သည် လည်းကောင်း၊ ဗဟဝေါ၊
များကုန်သော၊ အညေစ၊ တပါးသော သစ်ပင်တို့သည်လည်းကောင်း၊ မမ၊
ငါ၏၊ အသမေ၊ သစ်ခမ်းကျောင်း၌၊ ဗလိကာ၊ အထီးထီးကုန်၏၊ ဗဟဝေါ၊
များကုန်သော၊ ပုပ္ဖရုက္ခာပိ၊ အပွင့်ရှိသော သစ်ပင်တို့သည်လည်းကောင်း၊ မမ၊
ငါ၏၊ အသမေ၊ သစ်ခမ်းကျောင်း၌၊ ပုပ္ဖိဘာ၊ ပွင့်ကုန်၏၊ အာလုဝါစ၊
မျောက်တို့သည် လည်းကောင်း၊ ကထမ္မာစ၊ သစ်တောက်တို့သည်လည်း
ကောင်း၊ ဝိဗ္ဗလိစ၊ ပိန်းတို့သည်လည်းကောင်း၊ တတ္ထလောနိစ၊ တံတွေးတို့
သည်လည်းကောင်း၊ အာလကာ၊ ဝဲတက်တို့သည်လည်းကောင်း၊ တာလ
ကာစေဝ၊ ထန်းပင်တို့ သည်လည်းကောင်း၊ မမ၊ ငါ၏၊ အသမေ၊ သစ်ခမ်း
ကျောင်း၌၊ ဝိဇ္ဇန္တိ၊ ရှိကုန်၏၊ မေ၊ ငါ၏၊ အသမေ၊ သစ်ခမ်းကျောင်း၏၊
အဝိဒ္ဓု၊ ရမနိးမဝေးသော အရပ်၌၊ မဟာဇာတသရော၊ မဟာဇာတသရ
အိုင်သည်၊ အဟု၊ ဖြစ်၏၊ အစ္စ္ဓောဒကော၊ ကြည်သော ရေရှိ၏၊ သီတဇယော၊
အေးသော ရေရှိ၏၊ သုပတိတ္ထော၊ ကောင်းသော ဆိပ်ရှိ၏၊ မနောရမော၊ နှလုံး
ပွင့်ထွက်သွယ်ရှိ၏၊ တတ္ထ၊ ထိုအိုင်၌၊ ပဒုမုပ္ပလာ၊ ပဒုမာကြာဥပ္ပလာ
ကြာတို့သည်၊ ဗဟူ၊ များကုန်၏၊ ပုဏ္ဏရိကသမာယုတာ၊ ကြာပုဏ္ဏရိကံ နှင့်
ယှဉ်ကုန်၏၊ မန္ဒာလကောဟိ၊ မျောက်ထွေးကူးတို့ဖြင့်၊ သဉ္စန္ဒော၊ ချီးထွမ်း၏၊
နာနာဂန္ဓ သမေရိတော၊ အထူးထူးသော ရနံ့တို့ဖြင့်လျှင်၏၊ အညေ၊
တပါးကုန်သော၊ ပဒုမာ၊ ပဒုမာကြာတို့သည်၊ ဂတ္ထံ၊ ဝတ်မှုန်၏၊ တညံရာကြာ
တည်းဟူသော တိုက်ခန်းကို၊ ဂေဟန္တိ၊ ယူကုန်၏၊ အညေပဒုမာ၊ တပါးသော
ပဒုမာကြာတို့သည်၊ ကေသရံ၊ ပွင့်ချပ်ကျေကျေ ဝတ်ဆံမျှသာ ရှိကုန်သည်
ဖြစ်၍၊ ပုပ္ဖန္တိ၊ ပွင့်ကုန်၏၊ အညေပဒုမာ၊ တပါးသော ပဒုမာတို့သည်၊ ဩပုပ္ဖ

ပတ္တာ၊ ကျော့ကျော့သောပွင့်ချပ်ရှိကုန်သည်ဖြစ်၍၊ တိဋ္ဌန္တိ၊ တည်ကုန်၏၊ ဗဟူ၊
 များကုန်သော၊ အညေပဒုမာ၊ တစားသောပဒုမာတို့သည်၊ ကတ္ထိကာ၊ ပွင့်
 ချပ်မရံဂတ်ဆံကျေသက်ကြာချက်ရှုသာရှိကုန်သည်ဖြစ်၍၊ တိဋ္ဌန္တိ၊ တည်
 ကုန်၏၊ ဘိသုဋ္ဌာ၊ ကြာစွတ်မှ၊ ခေပျားသည်၊ သဝတီ၊ ပုဂံစား၏၊ ရဋ္ဌ၊ တီ
 ထိ၊ ကြာရင်းတို့မှ၊ ဝိနုသပ္ပိ၊ နို့ရည်ထောပတ်သည်၊ သဝတီ၊ ပုဂံစား၏၊
 သမန္တ၊ ထက်ပန်းကျင်မှ၊ တောနဂန္ဓနု၊ ထိုအနံ့ဖြင့်၊ နာနာဂန္ဓသမေရိတာ၊
 အထူးထူးသော ရနံ့တို့ဖြင့်လျှိုက်ကုန်သော၊ ဗဟူ၊ များကုန်သော၊ ကုရ
 ဒါ၊ ကုရခြာကြာတို့သည်လည်းကောင်း၊ အမွဂန္ဓိစ၊ သနက်အနံ့ရှိသော
 ဝန်းပွင့်တို့သည်လည်းကောင်း၊ နယိတာ၊ ဆောင်အပ်ကုန်သည် ဖြစ်၍၊
 ဒိဿဓေ၊ ထင်ကုန်၏၊ ဇာတသ၊ ရသားဇာတသားရအိုင်၏၊ အနုကူထံ၊ ကမ်း
 နားကလျောက်၊ ဗဟူ၊ များကုန်သော၊ ကေဇုကာ၊ ဆင်သွားပင်တို့သည်၊
 ဝုပ္ပိတာ၊ ပွင့်ကုန်၏၊ ဗန္ဓုဇီဝါစ၊ ခေါင်ရန်းပင်တို့သည်လည်း၊ သမ္ပုလ္လဗ၊
 ပွင့်ကုန်၏၊ သေတဝါရီ၊ မှော်တို့သည်၊ သုဂန္ဓိကာ၊ ကောင်းသောအနံ့ရှိကုန်
 ၏၊ တတ္ထ၊ ထိုအိုင်၌၊ ဝဟကာ၊ ဖမ်းယူထုတ်ကုန်သော၊ ကုန္တိထာ၊ မိကျောင်း
 တို့သည် လည်းကောင်း၊ သံသုမာရာစ၊ ကြမ်းသောငါးတို့သည်လည်း
 ကောင်း၊ ဇာယဓေ၊ ဖြစ်ကုန်၏၊ ဥဂ္ဂါဟကာ၊ ဖမ်းယူတတ်ကုန်သော၊
 အဇဂရာ၊ စပါးကြီးတို့သည်၊ တတ္ထဇာတသဓေ၊ ထိုဇာတသားအိုင်၌၊
 ဗဟူ၊ များကုန်၏၊ မစ္ဆာ၊ ငါးတို့သည်၊ ပါဠိနာ၊ ငါးဖတ်တို့သည်လည်း
 ကောင်း၊ ပါဝုသာ၊ ငါးအန်တို့သည်လည်းကောင်း၊ ဗလဇာ၊ ငါးရနံ့တို့သည်
 လည်းကောင်း၊ ရဉ္စရောဟိတာ၊ ဟင်းငံငါးကြွင်းတို့သည်လည်းကောင်း၊
 မစ္ဆကန္တာသုဉ္စန္ဒာ၊ ငါးလိပ်တို့ဖြင့် မှူးလွမ်း ကုန်သည်ဖြစ်၍၊ အထော၊
 ထိုမှတစ်ပါး၊ ပပဇာကာဟိစ၊ ဝုတ်ဆင်ချုံတို့သည်လည်းကောင်း၊ ပါရေဝ
 တာ၊ ခိုတို့သည်လည်းကောင်း၊ မုရိဟံသာ၊ ဝမ်းတဲဟတ်တို့သည်လည်း
 ကောင်း၊ ကုက္ကုဋ္ဌာစ၊ ဥထုတ်ဌက်တို့သည် လည်းကောင်း၊ နဒိစရာ၊ ဒင်
 ကျည်းဌက်တို့သည်လည်းကောင်း၊ ဒိန္ဒိဘာ၊ ယစ်တို့သည်လည်းကောင်း၊
 စက္ကဝါကာ၊ စက္ကဝက်တို့သည်လည်းကောင်း၊ စမ္ပကာ၊ စမ္ပကမည်သော
 ဌက်တို့သည် လည်းကောင်း၊ ဇိဝဇိဝကာ၊ ဇိဇိုး ဌက်တို့သည် လည်း
 ကောင်း၊ ကထန္ဒကာစ၊ ရှဉ့်နက်တို့သည် လည်းကောင်း၊ ဥက္ကုသာစ၊
 ဝံလိုဌက်တို့သည်လည်းကောင်း၊ ဥဋ္ဌရာ၊ သုတ်တတ်ကုန်သော၊ ဗဟူ၊ များ
 ကုန်သော၊ သေနကာ၊ သိန်းစွန်တို့သည်လည်းကောင်း၊ ကောဋ္ဌကာ၊ ကောဋ္ဌ
 ကမည်သောဌက်တို့သည်လည်းကောင်း၊ သုကပေါတာစ၊ ကျေးသားဌက်

တို့သည်လည်းကောင်း၊ တုလိယာစ၊ ရူးတို့သည်လည်းကောင်း၊ စမရာ၊
 အောင်းတို့ သည်လည်းကောင်း၊ ဗဟူ၊ များကုန်၏၊ ကောရေဒိယောစ၊
 ကောရေဒိယောဌက်တို့ သည်လည်းကောင်း၊ တိလကော၊ တိလကဌက်တို့သည်
 လည်းကောင်း၊ တံသရံ၊ ထိုအိုင်ကို၊ ဥပဇိဝန္တိ၊ ငြိ၍အသက်ပွေးကုန်၏၊
 သိဟာစ၊ မြးသို့တို့သည် လည်းကောင်း၊ ဗျုတ္တစ၊ ကျားတို့သည်လည်း
 ကောင်း၊ ဒိဒိစ၊ သစ်တို့သည်လည်းကောင်း၊ အတ္တကောကတရတ္ထယော၊
 ဝံဝံပလေ့ကျားသစ် တို့သည်လည်းကောင်း၊ ဝါနရာ၊ မျောက်တို့သည်
 လည်းကောင်း၊ ဂိန္ဒရာစေဝ၊ ဂိန္ဒရာတို့သည်လည်းကောင်း၊ မမ၊ ငါ၏၊
 အဿမေ၊ သင်ခမ်းကျောင်း၌၊ ဒိဿန္တိ၊ ထင်ကုန်၏၊ တာနိဂန္ဓာနိ၊ ထိုအနံ့
 တို့ကို၊ စာယန္တော၊ နမ်းထျက်၊ ဗာသနိ၊ သစ်သီးတို့ကို၊ တက္ခယန္တော၊
 စားထျက်၊ အဟံ၊ ငါသည်၊ ဝေဠောဒကံ၊ နံ့သာရေကို၊ ပိဝန္တောစ၊
 သောက်ထျက်လည်း၊ မမ၊ ငါ၏၊ အဿမေ၊ သင်ခမ်းကျောင်း၌၊ ဝသာမိ၊
 နေ၏၊ ဇေတိမိဂါ၊ ဇေတိမည်သောသားတို့သည်လည်းကောင်း၊ ဝရာဟာစ၊
 ဝက်တို့သည်လည်းကောင်း၊ ခုဒ္ဒရူပကာ၊ ဝတ်သောသတ္တုန်ရှိကုန်သော၊
 ဝသဒါစ၊ ဂျိတို့သည် လည်းကောင်း၊ အတ္တိကာ၊ မီးပူဇော်သောသူတို့
 သည်လည်းကောင်း၊ ဇောတိကာစေဝ၊ ဟူးရားသင်သောသူတို့သည်လည်း
 ကောင်း၊ မမ၊ ငါ၏၊ အဿမေ၊ သင်ခမ်းကျောင်း၌၊ ဝသန္တိ၊ နေကုန်၏၊ ဟံသာ၊
 ဟင်္သာတို့သည်လည်းကောင်း၊ ကုဗ္ဗာ၊ ကြိုးကြာတို့သည်လည်းကောင်း၊
 မယုရာစ၊ ဥဒေါင်းတို့သည်လည်းကောင်း၊ ပဟိနာပိစ၊ ပဟိနမည်သော
 ဌက်တို့သည် လည်းကောင်း၊ ကောလိယာ၊ ဥကြောတို့ သည်လည်း
 ကောင်း၊ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌၊ ဗဟူ၊ များကုန်သော၊ မဗ္ဗာရိ
 ကာ၊ ကြောင်တို့သည်လည်းကောင်း၊ ကောထိကာ၊ ကုတ်သလုပ်ဌက်တို့
 သည်လည်းကောင်း၊ ဝေါတ္တသိသကာ၊ တောင်သုဘီးဌက်တို့သည်လည်း
 ကောင်း၊ ပိသာစ၊ မြေဘုတ်ဘီလူးတို့ သည်လည်းကောင်း၊ ဒါနဝါစေဝ၊
 ရုက္ခိက်တို့သည် လည်းကောင်း၊ ကုမ္ဘဏ္ဍ၊ ကုမ္ဘဏ်တို့ သည်လည်း
 ကောင်း၊ ရက္ခသာ၊ ရေစောင့်ဘီလူးတို့ သည်လည်းကောင်း၊ ဗဟူ၊ များကုန်
 ၏၊ ဝရုဇ္ဇာ၊ ဝဇ္ဇုံတို့သည် လည်းကောင်း၊ ပန္နဝါစေဝ၊ နဂါးတို့သည်
 လည်းကောင်း၊ မမ၊ ငါ၏၊ အဿမေ၊ သင်ခမ်းကျောင်း၌၊ ဝသန္တိ၊ နေကုန်၏၊
 မဟာနုဘာဝါ၊ ကြီးသောအာနုဘော်ရှိကုန်သော၊ ဣဿယော၊ ရသေ့တို့
 သည်၊ သန္တိပိတ္တာ၊ ငြိမ်သက်သောစိတ်ရှိကုန်၏၊ သမာဟိတာ၊ တည်ကြည်
 သောစိတ်ရှိကုန်၏၊ သဗ္ဗေ၊ အလုံးစုံကုန်သောသူရသေ့တို့သည်၊ ကမတ္ထ

လှေရာ၊ ကရားကိုဆောင်ကုန်၏၊ အဇိနုတ္တရထိနောဝါ၊ သစ်နက်ရေတည်း
ဟူသောအပေါ်ရုံရှိ၏၊ ဧဝံသာရထရိတာဝါဆံကုတ်ဝန်ဖြင့်ဆောင်ကုန်၍
သာယျင်၊ မမ၊ ငါ၏၊ အဿမေ၊ သင်ခမ်းကျောင်း၌၊ ဝသန္တိ၊ နေကုန်၏။ *
☞

ယုဂမတ္တဉ္စ၊ ထင်းပိုးတပြန်ခုံမျှသာယျင်၊ ပေက္ခန္တားရှုကုန်၏၊ နိဝကားပါဒို
ဟာရိယဉ္စာဏ်ဖြင့်ရှင်ကျက်ကုန်သည်ဖြစ်၍၊ သန္တုဂ္ဂတ္တိနော၊ ဖြစ်သောငြိမ်
သက်ခြင်းရှိသည်ဖြစ်၍၊ သာတာထာဝောန၊ ထာဝရခြင်း မရခြင်းဖြင့်၊
သန္တုဋ္ဌောရောင်ရဲသည်ဖြစ်၍၊ မမ၊ ငါ၏၊ အဿမေ၊ သင်ခမ်းကျောင်း၌၊
ဝသန္တိ၊ နေကုန်၏။ ။ တေ၊ ထိုရသေ့တို့သည်၊ ဝါက၊ ပီရံ၊ ထျော်တေးကန်နီး
ကို၊ ရနန္တားခါကုန်ထျက်၊ အဇိနုတ္တရသစ်နက်ရေကို၊ ဖေါဇေ၊ ဝါပုတ်ခတ်
ကုန်ထျက်၊ သဗဇေဟိ၊ မိမိ အစွမ်းတို့ဖြင့်၊ ဥပတ္တန္တိ၊ ထောက်ပံ့ ကုန်
သည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ အပ္ပဇေ၊ ကောင်းကင်၌၊ ဂစ္ဆန္တိ၊ သွားကုန်
၏။ ။ ဟေ၊ ထိုရသေ့တို့သည်၊ ဒကံ၊ ရေကို၊ နအာဟာရန္တိ၊ မဆောင်
ကုန်၊ ကဋ္ဌံဝါ၊ ထင်းကို ထည်းကောင်း၊ အပ္ပိ ဒါရုကံဝါ၊ မီးပူဖော်ရန်
ထင်းကို ထည်းကောင်း၊ နအာဟာရန္တိ၊ မဆောင်ကုန်၊ သယဉ္စ၊ အလို
လိုသာယျင်၊ ဥပသန္တုန္တားပြည့်စုံ ကုန်၏၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ပါဒိုဟာ
ရဿ၊ တန်ဖိုး၏၊ ပထံ၊ အကျိုးတည်း။ ။ တေ၊ ထိုရသေ့တို့သည်၊ ထေဝဟ
ဒေါဏီ၊ ကြေးခွက်ကို၊ ဂဟေတွာနာယု၍၊ ဝနမဇ္ဈေ၊ တောအလယ်၌၊ ကုဉ္စ
ရာ၊ တောင်ထိပ်တောင်ကျေ့ ပျော်မွေ့ ကုန်သော၊ မဟာနာဂါဝါ၊ ဆင်ပြောင်
တို့ကဲ့သို့ထည်းကောင်း၊ အသန္တိတာ၊ ကြောက်ရွံ့ခြင်းကင်းကုန်သော၊ ကေ
သရိဝါ၊ ခြံသော် တို့ကဲ့သို့ထည်းကောင်း၊ ဝေန္တိ၊ နေကုန်၏။ ။ အညေ၊ အချို
ကုန်သောရသေ့တို့သည်၊ ဂေါယာနံ၊ ဂေါယာန်ကျွန်းသို့၊ ဇေနာယ၊ ရှာဖွေ
ခြင်းငှါ၊ ဂစ္ဆန္တိ၊ သွားကုန်၏၊ အညေ၊ တပါးကုန်သောရသေ့တို့သည်၊ ပုဗ္ဗဝိ
ဒေဟာနံ၊ ပုဗ္ဗဝိဒေဟာကျွန်းသို့၊ ဇေနာယ၊ ရှာဖွေခြင်းငှါ၊ ဂစ္ဆန္တိ၊ သွားကုန်၏၊
အညေ၊ တပါးကုန်သောရသေ့တို့သည်ကား၊ ဥတ္တရေကုရံ၊ ဥတ္တရေကုရ
ကျွန်းသို့၊ ဇေနာယ၊ ရှာဖွေခြင်းငှါ၊ ဂစ္ဆန္တိ၊ သွားကုန်၏၊ သကံပထံ၊ မိမိအား
အစွမ်းကို၊ အပသိတာ၊ မှီကုန်၏။ ။ တေတေ၊ ထိုထိုကျွန်းမှ၊ ဝိဏ္ဏံ၊ ထွင်း
ကို၊ အာဟာရိတွာ၊ ဆောင်၍၊ သဗ္ဗေသံ၊ ခပ်သိမ်းကုန်သော၊ ပတ္တမန္တာနံ၊ အ
ရစ်တပါးသို့ပဲသွားကုန်သော၊ ဥဂ္ဂတေဇာနတာဒိနံ၊ ထက်သောတန်ဖိုးသည်
ခံခြင်းရှိကုန်သောရသေ့တို့သည်၊ ဧကတော၊ တပေါင်းတည်း၊ ပရိယုဇ္ဇန္တိ၊
ထုန်းပေးသုံးဆောင်ကုန်၏၊ အဇိနုတ္တရသန္ဓေနာ၊ သစ်နက်ရေသံကြောင့်၊ တဒါ၊
ထိုအခါ၌၊ ဝနံ၊ တောသည်၊ သန္တိ၊ ထေ၊ ဆူဆူညံ့၏၊ မဟာဝီရ၊ မြတ်စွာ

တုရား၊ ဥဂ္ဂတပါ၊ ဝံကံသော အကျင့်ရှိကုန်သော၊ တေမမသိသာ၊ ထိုငါ၏
 တပည့်တို့သည်၊ ဇေဒိသာ၊ ဤသို့ သဘောရှိကုန်၏။ အဟံ၊ အကျွန်ုပ်သည်၊
 တေဟိ၊ ထိုတပည့်တို့ဖြင့်၊ ပရိဝုတော၊ ခြံရံသည်ဖြစ်၍၊ မမ၊ ငါ၏။ အသာမေ၊
 သင်္ခမ်းကျောင်း၌၊ ဝသာမိ၊ နေ၏။ သကကမ္ပေန၊ မိမိကံဖြင့်၊ တောသိတာ၊ နှစ်
 သက်စေအပ်ကုန်သော၊ ဝိနိတာ၊ ဆုံးမအပ်သောတပည့်တို့သည်၊ သမာဂ
 တာ၊ အညီအညွတ်လာကုန်၏။ သကကမ္ပာဘိလာသိနော၊ မိမိအမှု၌
 အားထုတ်အပ်ကုန်သော၊ ဝိသဝန္တော၊ သိသိသည်လည်းဖြစ်ကုန်သော
 နိပကာ၊ ရင့်ကျက်သောပါမိုဟာရိယဉာဏ်ရှိကုန်သော၊ အပ္ပမညာသု၊ အပ္ပ
 မညာတို့၌၊ ကောဝိဒါ၊ လိပ်မာကုန်သော၊ ဇေတေ၊ ထိုတပည့်တို့သည်၊ မံ၊ ငါ
 ကံ၊ အာရာဇယိံ သု၊ နှစ်သက်စေကုန်၏။ ထောကဗိဒ္ဓ၊ ထောကသုံးပါး
 ကိုသိတော်မူသော၊ အောဟုတိနံ၊ အဝေးမှဆောင်အပ်သောအပူဖောင်ကို၊
 ပဒိုဂ္ဂဘော၊ ခံတော်မူလိုက်သော၊ ပရုရတ္တရော၊ ပရုရတ္တရအမည်တော်ရှိ
 သော၊ ဝိနာယကော၊ မြတ်စွာထုရားသည်၊ သမယံ၊ အခါကို၊ သံဝိဒိတွာ၊ သိ
 တော်မူ၍၊ ဥပဂစ္ဆိ၊ ကပ်တော်မူ၏။ အာတာပိ၊ ကိလေသာကိုပူပန်စေ
 တတ်သော လုံ့လရှိတော်မူသော၊ နိပကာ၊ ရင့်ကျက်သောပါမိုဟာရိယ
 ဉာဏ်ရှိတော်မူသော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ဥပဂစ္ဆိန္တံ၊ ကပ်
 တော်မူ၍၊ ပတ္တံ၊ သပိတ်ကို၊ ပဂ္ဂတ္တံ၊ ဖြောက်ချီ၍၊ သမ္ပုဒ္ဓေါ၊ မြတ်စွာထုရား
 သည်၊ သိက္ခာယ၊ စွမ်းအလို့ငှါ၊ မမံ၊ ငါသို့၊ ဥပါဂမိ၊ ကပ်တော်မူ၏။
 ဥပဂတံ၊ ကပ်တော်မူလာသော၊ မဟာဝိရံ၊ ကြီးသောလုံ့လရှိတော်မူသော၊
 ဇေယျတ္ထမနာယကံ၊ ပရုရတ္တရအမည်တော်ရှိသောမြတ်စွာထုရားကို၊ တိ
 တာတ္ထတံ၊ မြက်အခင်းကို၊ မညာပေတွာ၊ ခင်း၍၊ သာလဝုပ္ပဟိ၊ အင်ကြင်းပန်း
 တို့ဖြင့်၊ ဩကိရိ၊ ကြံပြီး၊ ဣ၊ သမ္ပုဒ္ဓံ၊ မြတ်စွာထုရားကို၊ နိသိဒေတွာနု၊ ထိုင်
 တော်မူ၍၊ ဟေဋ္ဌော၊ ရှင်သောစိတ်ရှိသည်ဖြစ်၍၊ သံဝိဂ္ဂမာနသော၊ ထိတ်လန့်
 သောစိတ်ရှိသည်ဖြစ်၍၊ နိပ္ပံ၊ လျှင်စွာ၊ ပဗ္ဗတံ၊ တောင်သို့၊ အာရုတ္တ၊ တက်၍၊
 အဟံ၊ ငါသည်၊ အဂ္ဂလုံ၊ အကျော်ကို၊ အဂ္ဂဟိံ၊ ယူပြီး ကုမ္ပမတ္တံ၊ အိုးစတည်းမျှ
 ရှိသော၊ ဒေဝဂန္ဓိကံ၊ နတ်ရန်ဖြင့်ထိုင်လော၊ ပနသံ၊ ပိနံ နှံသီးကို၊ ဂဟေတွာ
 နု၊ ယူ၍၊ ခန္ဓေ၊ စခုံး၌၊ အာရောပယိတွာ၊ နု၊ သင်၍၊ ဝိနာယကံ၊ မြတ်စွာထုရားသို့
 ဥပဂစ္ဆိံ၊ ကပ်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာထုရားအား၊ ပလံ၊ ပိနံ နှံသီးကို၊ ဒတွာ
 နု၊ လျှင်၍၊ အဟံ၊ ငါသည်၊ အဂ္ဂလုံ၊ အကျော်ကို၊ အရုလိမ္မိံ၊ လိမ်းကျံပြီး၊ စသန္တ
 ဝိက္ကော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်
 ၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌံ၊ ထုရားမြတ်ကို၊ အန္တံ၊ ရှိခိုးပြီး၊ ထောက

ဝိဇ္ဇာ၊ သောကသုံးပါးကိုယ်တော်မူသော၊ အာဟာရတို့၊ အဝေးမှဆောင်အပ်
 သော အပူဇော်ကို၊ ပဋိပတ္တဟောခံတော်မူဆိုင်သော၊ ပရုတ္တရော၊ ပရုတ္တရ
 မြတ်စွာဘုရားသည်၊ ဣသိမဇ္ဈေ၊ ရသေ့တို့၏အလယ်၌၊ နိသိဒိတွာ၊ ထိုင်
 တော်မူ၍၊ ဣမာဂါယာ၊ ဤဂါယာတို့ကို၊ အဘာသထ၊ ဟောတော်မူ၏။
 ယော၊ အကြင်သူသည်၊ မေ၊ ငါဘုရားအား၊ ဗလံစ၊ ဝိန်းနှံသီးကိုလည်းကောင်း၊
 အဂ္ဂလုပ္ပ၊ အကေဇျာကိုလည်းကောင်း၊ မေ၊ ငါဘုရားအား၊ အာသနုပ္ပ၊ နေရာကို
 လည်း၊ အဒါထိ၊ လျှောက်တံ၊ ထိုသူကို အဟံ၊ ငါသည်၊ ကိတ္တယိသာမိ၊ ကြား
 ၏၊ ဘာသာတော၊ ဟောတော်မူသော၊ မေ၊ ငါဘုရား၏၊ ဝစနံ၊ စကားတော်ကို၊
 သုဏာထ၊ နာကြကုန်သော၊ ဂါမေဝါ၊ ရွာ၌လည်းကောင်း၊ ယဒိ၊ ထိုမြို့၊
 အရညေဝါ၊ တော၌လည်းကောင်း၊ ပတ္တဇေယျဝါ၊ တောင်၌လည်းကောင်း၊
 ကောင်း၊ ဂုဟာသုဝါ၊ လိုက်တို့၌လည်းကောင်း၊ ဣမဿ၊ ဤသူ၏၊ ဝိတ္တံ၊
 စိတ်ကို၊ အညာယ၊ ထိ၍၊ ဘောဇနံ၊ အစာသည်၊ နိဗ္ဗတ္တံ၊ ထို၊ ဖြစ်လတ္တံ့။
 ဒေဝလောကေဝါ၊ နတ်ပြည်၌လည်းကောင်း၊ မနုဿဝါ၊ လူပြည်၌လည်း
 ကောင်း၊ ဥပပဇ္ဇော၊ ဖြစ်ရသော၊ အယံနရော၊ ဤသူသည်၊ ဘောဇနေဟိစ၊
 ဘောဇနံတို့ဖြင့်လည်းကောင်း၊ ဝတ္ထေဟိစ၊ အဝတ်တို့ဖြင့်လည်းကောင်း၊
 ဝရိသန္တပ္ပယိယဟိ၊ ရောင့်ရဲလတ္တံ့၊ ဒေဝတ္တံ၊ နတ်ပြည်၌လည်းကောင်း၊
 အထ၊ ထိုမြို့၊ မာနုသံ၊ လူပြည်၌လည်းကောင်း၊ ယံယောနံ၊ အကြင်အဖြစ်
 ၌၊ ဥပပဇ္ဇတံ၊ ဖြစ်ရ၏၊ တတ္ထ၊ ထိုဘဝ၌၊ အက္ခောဘဘောဂေါ၊ သူတပါးမဖျက်
 ဆီးနိုင်သောစည်းစိမ်ဥစ္စာရှိသည်၊ ဗုတွာန၊ ဖြစ်၍၊ အယံနရော၊ ဤသူသည်၊
 သံ၊ သရိယဟိ၊ ကျွင်လည်ရလတ္တံ့၊ ဟိ၊ သကပ္ပသဟာယောနံ၊ ကမ္ဘာ
 သုံးသောင်းတို့ပတ်လုံး၊ ဒေဝလောကေ၊ နတ်ပြည်၌၊ ရမိယဟိ၊ ဓမ္မေ၊ သျှော်ရ
 လတ္တံ့၊ သဟာယက္ခတ္တံ၊ အကြိမ်တထောင်တိုင်တိုင်၊ စက္ကဝတ္တံရာဇေစ၊
 စကြာမင်းသည်လည်း၊ ဘာဝိယဟိ၊ ဖြစ်လတ္တံ့၊ ကေသတ္တံစက္က၊ ဥ
 ရနစ်ဆဲ၊ တကြိမ်တိုင်တိုင်လည်း၊ ဒေဝရတ္တံ၊ နတ်မင်း၏အဖြစ်ကို၊ ကာနိယ
 တိ၊ ပြုလတ္တံ့၊ ဝိပုသံ၊ ပြန်ပြောသော၊ ပဒေသဇ္ဇံ၊ ပဒေသရာဇ်မင်း၏အ
 ဖြစ်သည်၊ ဂဏနတော၊ ဂဏန်းအရေအတွက်အားဖြင့်၊ အသံပယံ၊ မရေတွက်
 နိုင်၊ ကပ္ပသတသဟာယမ္ပိ၊ ကမ္ဘာတသိန်းထက်၌၊ ဩက္ကာကဏုထသန္တ
 ဝေါ၊ တတိယဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဝေါတ
 မောနာမ၊ ဝေါတမအမည်ရှိသော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ သောကေ၊
 ထောကဋ္ဌံ၊ ဘာဝိယဟိ၊ ဖြစ်လတ္တံ့၊ တာယာ၊ ထိုဝေါတမမြတ်စွာဘုရား၏၊
 ဓမ္မေသု၊ ဘာဝိယဟိ၊ သောတရားတို့၌၊ ဒါယာဒေါ၊ အမွေခံသည်၊ ဩရသော၊

ရင်နှံ့ခြင်သောတရားဖြင့်ဖြစ်သည်။ ဓမ္မနိဗ္ဗိတော၊ တရားသည်ဖန်းဆင်းအပ်
သည်၊ ဟုတွေးဖြစ်၍၊ သဗ္ဗာသပေ၊ အဆုံးရံသော အာသဝေါတရားတို့ကို၊
ပရိညာယ၊ ပိုင်းခြား၍၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရိသတိ၊ နေရ
လတ္တံ့၊ ၊ မေမယာ၊ ငါသည်၊ သုဆန္ဒထာဟော၊ ကောင်းစွာရအပ်သော
လာဘ်ကို၊ ထန္ဒေါ၊ ရအပ်ပြီ၊ သေးအတံ၊ ထိုငါသည်၊ နာယကံ၊ မြတ်စွာတရား
သို့၊ အဒ္ဓကိစ္ဆံ၊ မြင်ပြီ၊ တိသောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့သို့၊ အနုပုတ္တာ၊
အစဉ်ဆောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတရား၏၊ သာသနံ၊ အဆုံး
အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣ၊ ဝါမေဝါ၊ ရွာ၌လည်းကောင်း၊ ယဒိ၊ ထိုမြို့၊
အရညေဝါ၊ တော၌လည်းကောင်း၊ ဗဟ္မာရေသုဝါ၊ တောင်၌လည်းကောင်း၊
ကောင်း၊ ဂုဿာသုဝါ၊ လိုက်တို့၌လည်းကောင်း၊ မမ၊ ငါ၏၊ သင်္ကပ္ပံ၊ အကြံကို
အညာယ၊ ထိ၍၊ ဘောဇနံ၊ အစာသည်၊ မေ၊ ငါအား၊ သဒ္ဓါ၊ အခါခပ်ထိမ်း၊
ဟောတိ၊ ဖြစ်၏၊ ၊ မဟ္တာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊
အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရ မိ၊ နေရ၏၊ ၊ မေ၊ ငါ၏၊ အာဂတံ၊
လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ အာသိ
ဖြစ်၏ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ စတေယော၊
ထေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊
သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊
ရှည်သောသက်တော်ရှိသော၊ ဥပသီဝေါထေရော၊ ဥပသီဝမထေရ်သည်၊
ဣမာဝါယာယော၊ ဤဝါတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ၊ ဣတိ
ဣဒိနာနုတ္တေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ဥပသီ ဝတ္ထေ
ရဿ၊ ဥပသီဝမထေရ်၏၊ ပဉ္စမံ၊ ငါးခု၊ ဖြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊
သမတ္တံ၊ ပြီးပြီ၊ ။

ဗုဒ္ဓ-မေတ္တေယျဝဂ်-၄၀၈-နန္ဒကတ္ထေရအပဒါနံ၊

အတံ၊ ငါသည်၊ အရညေ မင်းမရှိသော၊ ကာနနေ၊ တော၌၊ ဝုရေ၊ ရှေ့၌၊ မိဂ
လုဒ္ဓါ၊ သားမူဆိုးသည်၊ အာသိ၊ ဖြစ်ပြီ၊ ပသဒံမိဂံ၊ ပသဒသားကို၊ လေန္တော
ရှားမှီးသည်ရှိသော်၊ သယတ္တံ၊ ပစ္စေကဗုဒ္ဓါကို၊ အတံ၊ ငါသည်၊ အဒ္ဓသံ၊ မြင်ပြီ
အနုရုဒ္ဓါနာမ၊ အနုရုဒ္ဓါအမည်တော်ရှိသော၊ သမ္ဗုဒ္ဓေါ၊ သစ္စာထေးပါးကိုထိ
တော်မူသော၊ သယတ္တံ၊ အလိုလိုဖြစ်တော်မူသော၊ အပရေဇိတာ၊ သူတပါး
တို့သည်မအောင်အပ်သော၊ သောမိရော၊ ထိုပစ္စေကဗုဒ္ဓါသည်၊ တဒါ၊

ထိုအခါ၌၊ ဝန်ထမ်းအဖွဲ့အစည်းတို့သည်၊ သက်တော်မီ၊ ပစ္စည်းများကို၊ တိုက်
လေးလုံးကို၊ ကိုယ်တိုင်ထုတ်လုပ်ပြီး၊ စတုဂံပုံ၊ လေးထောင့်ပုံ၊ အပတ်၊ ငါသည်
ဥပဒေ၊ ထားပြီး၊ မထူပဲ၊ မထူပဲကို၊ သူကတံ၊ ကောင်းစွာပြုအပ်သည်ကို၊
ကတော့ပြု၍၊ ပစ္စည်းတို့၊ ပစ္စည်းတို့ဖြင့်၊ ဆေးဝါး၊ မီး၊ မီး၊ မီး၊
ပစ္စည်းတို့၊ ဆေးဝါးတို့၊ မီး၊ သေတ္တာ၊ ပစ္စည်းတို့ကို၊ အပတ်၊ ဝါဒ၊ မီး၊ မီး၊
ပြီး၊ နေ့၊ လေးကို၊ တစ်ထောင်၊ ထိုအခါ၌၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊
အပတ်၊ ရာမထောင်၊ ရာမထောင်၊ ပစ္စည်း၊ ရာမထောင်၊ ပစ္စည်း၊ ရာမထောင်၊
ရာမထောင်၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊ သံ၊
ဖြစ်၏။ ပစ္စည်းတို့၊ ရှေးကတို့၊ သေတ္တာ၊ အောက်၊ ရှေးကတို့၊ သေတ္တာ၊
ငါသည်၊ ကာလကတို့၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
ယှဉ်းသော်ဖြစ်၍၊ တုတ်တံ၊ တုတ်တံ၊ တုတ်တံ၊ တုတ်တံ၊ တုတ်တံ၊ တုတ်တံ၊
ထိုတုတ်တံ၊ နက်ပြည့်၍၊ သေတ္တာ၊ မထူ၊ ရှေးကတို့၊ သေတ္တာ၊ သေတ္တာ၊
ယာမိတ္တကံ၊ အလိုရှိတိုင်း၊ ပစ္စည်းတို့၊ ဖြစ်၏။ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
ထောင်ကသော၊ ဟာယဝါဟိ၊ နက်မြင်းတထောင်တို့သည်၊ သေတ္တာ၊ သေတ္တာ၊
မိတ္တသန်၊ နက်မြင်းသေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
သို့၊ အာရောဟိတို့၊ တက်၍၊ ယမိတ္တကံ၊ အလိုရှိသောအခါ၌၊ အပတ်၊ ငါ
သည်၊ ကတော့၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
သွားသော၊ ဒေသတို့၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
ထက်ဝန်းကျင်၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
သည်၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
ထိုငါသည်၊ တုတ်တံ၊ အပတ်၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
ပစ္စည်း၊ ပစ္စည်းဖြင့်၊ ခင်းအပ်သော၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
ထိုငါသည်၊ တုတ်တံ၊ အပတ်၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
ပစ္စည်း၊ ပစ္စည်းဖြင့်၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
၏။ မရိပ်ကတံ၊ တံ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
အာဟာပေစ၊ နေပူသည်သည်၊ တပွမာနေ၊ ပူသည်ရှိသော်၊ အာဟာပေစ၊
နေပူသည်၊ ဝံ၊ ငါကို၊ နတ်တပတ်၊ မပူလေခင်၊ နေပူလေ၊ ဤအကျိုးသည်၊ မထူ
ပသာ၊ မထူ၏။ ဖလံ၊ အကျိုးတည်း၊ ရုက္ခတံ၊ အပတ်၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
တိက္ကန္တော၊ လွန်၏။ အပတ်၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
အပတ်၊ ကျန်ပြီး၊ မထူပေဝါ၊ မထူပေဝါ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
၌သည်၊ ကောင်း၊ သေတ္တာ၊ ပူပန်ခြင်းသည်၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊
မြေဟူသော အပတ်ကို၊ အပတ်၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊ သေတ္တာ၊

ဆားငံသမုဒ္ဒရာ-ရေကို။ အဟံ။ ငါသည်။ တရားမိကူးသည်။ တလသမေ။ ထို
 ငါသည်။ ကမ္ဘုံးကုသိုလ်ကံကို။ သုကတံ။ ကောင်းစွာပြုအပ်၏။ ဣဒံပလံ။
 ဤအကျိုးသည်။ ဗုဒ္ဓပူဇာယ။ ထုရားကိုပူဇော်ခြင်း၏။ ပလံ။ အကျိုးတည်း။ ။
 အပ္ပမ္ဘိ။ ကောင်းကင်၌။ ပထံ။ ခရီးကို။ ကတွာနု။ ပြု၍။ အနိ။ လတ္တဝေ။
 ကောင်းကင်၌။ ဝတ္ထာမိ။ သွား၏။ မေ။ ငါသည်။ သုကတံ။ ကောင်းစွာပြု
 အပ်သော။ ကမ္ဘုံးကံသည်။ အဟော။ အံ့။ ဩဉာဏ်ရှိစွာ။ ဣဒံပလံ။ ဤအကျိုး
 သည်။ ဗုဒ္ဓပူဇာယ။ ထုရားကိုပူဇော်ခြင်း၏။ ပလံ။ အကျိုးတည်း။ ။ ဝုဗ္ဗေနိ
 ဝါသံ။ ရှေး၌နုပြီးသော။ ဝန္တာအစဉ်ကို။ ဇာနာမိ။ ထိ၏။ ဒိဗ္ဗစက္ခု။ ဒိဗ္ဗစက္ခုကို။
 ဝိသေသမိတ်။ သုတ်သင်အပ်ပြီ။ မေ။ ငါ။ အား။ အာသဝါ။ အာသဝေါတရားကို
 သည်။ ပရိက္ခိကာ။ ကုန်ကုန်ပြီ။ ဣဒံပလံ။ ဤအကျိုးသည်။ ဗုဒ္ဓပူဇာယ။ ထုရား
 ကိုပန်းပူဇော်ခြင်း၏။ ပလံ။ အကျိုးတည်း။ ။ ဝုရိမာ။ ရှေး၌ဖြစ်သော။ ဇာတိ
 ပုဗ္ဗားဇာတ်ကို။ ဇာတိတာ။ စွန့်အပ်ပြီ။ ဗုဒ္ဓသေ။ မြတ်စွာထုရား၏။ အဟံ။ ငါ
 သည်။ ဩရသေ။ သားတည်း။ သန္ဓေပွစ။ သူတော်ကောင်းတရား၌လည်း။ ဒါ
 ယာဒေါ။ အမွေခံသည်။ အမိ။ ဖြစ်၏။ ဣဒံပလံ။ ဤအကျိုးသည်။ ဗုဒ္ဓပူဇာယ။
 ထုရားကိုပူဇော်ခြင်း၏။ ပလံ။ အကျိုးတည်း။ ။ ဂေါတမံ။ ဂေါတမအမည်
 တော်ရှိသော။ သက္ခယုဂံ။ သာကီဝင်မင်းတို့၏ရှေ့သွားဖြစ်တော်မူသော။
 သုကတံ။ မြတ်စွာထုရားကို။ အာရာမိတော။ နှစ်သိပ်စေအပ်သည်။ အမိ။ ဖြစ်
 ပြီ။ ဝဗ္ဗေဇေ။ တရားတည်း။ ပုဗ္ဗေယာတံ။ ရှိ၏။ ဝဗ္ဗာဒါ။ သော။ တရားတည်း။
 ဟူသော။ ဩမ္ဘိ။ ရှိ၏။ ဣဒံပလံ။ ဤအကျိုးသည်။ ဗုဒ္ဓပူဇာယ။ ထုရားကိုပူဇော်
 ခြင်း၏။ ပလံ။ အကျိုးတည်း။ ။ ဂေါတမံ။ ဂေါတမအမည်တော်ရှိသော။
 သက္ခယုဂံ။ သာကီဝင်မင်းသားတို့၏ ရှေ့သွားဖြစ်တော်မူသော။ သမ္မုဒ္ဓံ။
 မြတ်စွာထုရားကို။ ဥပဗ္ဗိတွာနု။ လုပ်ကျွေး၍။ ပါရင်္ဂမနိယံ။ နိဗ္ဗာန်သို့ရောက်
 စေတတ်သော။ မဂ္ဂံ။ မဂ်ကို။ သောကနာယကံ။ မြတ်စွာထုရားကို။ အပ္ပမ္ဘိ။
 မေးသျှောက်ပြီ။ အန္တိန္ဒြာ။ မေးသျှောက်အပ်သော။ ဗုဒ္ဓေ။ မြတ်စွာထုရား
 သည်။ ဝန္တိရံ။ နက်နဲသော။ နိဂုဏံ။ သိင်္ဂေ။ သော။ ပဒံ။ နိဗ္ဗာန်ကို။ ကထယိ။
 ဟောတော်မူ၏။ အဟံ။ ငါသည်။ တလသေ။ ထိုမြတ်စွာထုရား၏။ ဝဗ္ဗံ။ တရား
 တော်ကို။ သုတွာနု။ နု၍။ အာသဝက္ခယံ။ အာသဝေါတရား၏။ ကုန်ခြင်းသို့။
 ပတ္တော။ ရောက်သည်။ အမိ။ ဖြစ်၏။ မေ။ ငါ၏။ သုကတံ။ ကောင်းစွာပြု
 အပ်သော။ ကမ္ဘုံးကံသည်။ အဟော။ ဩဉာဏ်ရှိစွာ။ ဇာတိယာ။ ပရိသန္ဓေ
 မှ။ ပရိရတ္တော။ လွတ်သည်။ အမိ။ ဖြစ်၏။ သဗ္ဗာသဝပရိက္ခိကာ။ အလုံးစုံ
 သောအာသဝေါတရားကုန်ပြီ။ ဒါနိန္ဒာဒါနိ။ ယခုအခါ၌။ ပုနန္တဝေါ။ တတန်

တာဝသစ်၌ဖြစ်ခြင်းသည်၊ နိဗ္ဗာန်မရှိ၊ မဟာဝါသည့်၊ ကိလေသာ၊ ကိလေ
 သာတို့ကိုး(ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟရာမိ၊ နေရ၏၊ မေ၊
 ငါ၏၊ အာဂတံ၊ သာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသေးသော
 ခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊
 ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်
 ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဇ္ဇာ
 ဘိညာ၊ ခြောက်ပါးသောအဘိညာဉ် တို့ကိုလည်းကောင်း၊ သန္တိကတာ၊
 မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ ဖြတ်စွာတုရား၏၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အယယျာ၊ ရှည်သော
 သက်တော်ရှိသော၊ နန္ဒကောထေရော၊ နန္ဒကမထေရ်တည်း၊ ဣမာဂါယာ
 ယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣပိနာ
 နုက္ကမန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ နန္ဒကတ္ထေရော၊ နန္ဒက
 မထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အဝေဒနံ၊ အပဒါန်သည်၊ သမတ္တံ၊
 ပြီးပြီ။

၄၁-မေတ္တယျဝဂ်-၄၀၉-ဟေမကတ္ထေရ်အပဒါန်၊

ပတ္တာနုကုဋံ၊ တောင်၄၀းလှိုက်ကို၊ နိဿယ၊ ငြိမ်း၊ အနောမောနာမ၊
 အနောမအမည်ရှိသော၊ တာပသော၊ ရသေ့သည်၊ သုကတံ၊ ကောင်းစွာပြု
 အပ်သော၊ အဿမံ၊ သင်ခမ်းကျောင်းကို၊ ကတွာ၊ ပြု၍၊ ပတ္တိသာလေ၊ သက်
 ရွက်မိုးသောကျောင်း၌၊ တဒါ၊ ထိုအခါ၌၊ ဝသတိ၊ နေ၏၊ တဿ၊ ထို
 ရသေ့၏၊ တပေါကမ္ဘံ၊ အကျင့်အမှုသည်၊ သိဇ္ဇံ၊ ပြီး၏၊ သကေဗထေ၊ မိမိခု
 အင်သောရသေ့တို့၏အစွမ်း၌၊ သိဇ္ဇိပ္ပတ္တော၊ အပြီးသို့ရောက်၏၊ သကသာ
 မညဉ္ဇိက္ကန္တော၊ မိမိခုအင်သောရဟန်းအခြစ်ကိုလွန်၏၊ ရနိ၊ ရသေ့သည်၊
 အာတာပိ၊ ကိလေသာကိုပူလှန်စေတတ်သောလုံ့လရှိ၏၊ နိပကော၊ ရင့်တက်
 သော ပါမိုဟာရိယဥပဏ်ရှိ၏၊ သသမယော၊ မိမိအယူ၌၊ ဝိသရဒေါ၊
 ရဲနှင့်၏၊ စရဝါဒေစ၊ သူတပါးဝါဒ၌လည်း၊ ကောဝိဒေါ၊ လိပ်မာ၏၊ တုမန္တ
 လိက္ခမ္ဘိ၊ မြေကောင်းကင်၌၊ ပဇ္ဇော၊ လိပ်မာ၏၊ ဥပ္ပါတဋ္ဌိစ၊ ဥပါတ်၌လည်း၊
 ကောဝိဒေါ၊ လိပ်မာ၏၊ ဝီတသောကော၊ ကင်းသော မိုးရိမ်ခြင်းရှိ၏၊
 နိရာရတ္ထော၊ ခြံသောလုံ့လရှိ၏၊ အပ္ပါယာရော၊ နည်းသောအာဟာရရှိ၏၊
 အထောလုပမံ၊ လျှပ်ပေါ်လေပ်ထီခြင်းမရှိ၊ သာတာသောဘောန၊ ရရသတ္တုနှင့်၊

သန္တုဇ္ဈော၊ ရောဋ်ရဲ၏၊ ရုနိ၊ ရသေ့သည်၊ ဈာယိ၊ ဈာန်ဝင်စားထေ့ရှိ၏၊ ဈာနရ
 တော၊ ဈာန်ရှိစွေ့ထေ့၏၊ အတ္တိ၊ မြတ်တော်မူသော၊ ကာရုဏိကော၊
 ကာရုဏာရှိတော်မူသော၊ ရုနိ၊ ရဟန်း၊ မြတ်မြတ်တော်မူသော၊ ပိယဒသိနမ၊
 ပိယဒသိ အမည်တော်ရှိသော၊ သမ္ဘုရမ္ဘိ၊ မြတ်စွာဘုရားသည်၊ သတ္တေ၊
 သတ္တဝါတို့ကို၊ ကာဇေတုကာမော၊ ကယ်ကင်တော်မူလိုသည်ဖြစ်၍၊ သော၊
 ထိုမြတ်စွာဘုရားသည်၊ တဒါ၊ ထိုအခါ၌၊ ကရုဏာ၊ ကာရုဏာဖြင့်၊ ဖရိ၊
 နှံ့တော်မူ၏၊ ပိယဒသိ၊ ပိယဒသိ အမည်တော်ရှိသော၊ မဟာရုနိ၊
 မြတ်စွာဘုရားသည်၊ ဟေဓနေယျံ၊ ကျွန်တို့ကံသော၊ ဝဇံ၊ သတ္တဝါကို၊
 ဒိသ္မာ၊ မြင်၍ စက္ကဝါဠသဟာသမ္ဘိ၊ စကြာဝဠာအထောင်တိုင်အောင်လည်း၊
 ဂက္ခိ၊ ကြွသွားတော်မူ၍၊ ရုနိ၊ မြတ်စွာဘုရားသည်၊ ဩဝဒစော၊ ဆုံးမတော်
 မူ၏၊ သော၊ ထိုမြတ်စွာဘုရားသည်၊ မမံ၊ ငါ့ကို၊ ဥဒ္ဓရိတုကာမော၊
 ထုတ်ဆယ်ကယ်ကင်တော်မူလိုသည်ဖြစ်၍၊ မမ၊ ငါ၏၊ အသာမံ၊ သင်ခင်း
 သျှောင်းသို့၊ ဥဒါဂမိ၊ ကပ်တော်မူ၏၊ မေ၊ ငါသည်၊ ဝုဗ္ဗေ၊ ရှေး၌၊ ဇိနော၊ မြတ်
 စွာဘုရားကို၊ နဒိဓဋ္ဌာ၊ မမြင်စဘူး၊ ကသာမိ၊ တရံတယောကံသောသူ၏၊
 ဝစနံ၊ စကားကို၊ နသုတောပိစ၊ ကြားလည်းမကြားစဘူး၊ မယျံ၊ ငါ့
 အား၊ ဥပ္ပါသာ၊ ဥပါတ်သည်လည်းကောင်း၊ သုပိနာ၊ အိပ်မက်သည်လည်း
 ကောင်း၊ လက္ခဏာ၊ လက္ခဏာသည်လည်းကောင်း၊ သုပကာသိတာ၊ အလွန်
 ထင်ရှား၏၊ ဘုမန္တလိယုမ္ဘိ၊ မြေကောင်းကင်၌၊ ပဇ္ဇော၊ လိပ်မာ၏၊ နက္ခတ္တ
 ပဒကောပိဒေ၊ နက္ခတ်ပါနိဗ္ဗလိပ်မာ၏၊ သောအဘံ၊ ထိုငါသည်၊ ဗုဒ္ဓသာ၊
 မြတ်စွာဘုရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုတွဓနံ၊ နှာ၍၊ တတ္ထ၊ ထိုဘုရား၌၊
 ပိတ္တံ၊ ပိတ်တံ၊ ပသာဒယိ၊ ကြည်ညိုစပြု၊ ဘုဗ္ဗန္တောဝါ၊ စားသော်လည်း
 ကောင်း၊ နိသိန္နောဝါ၊ ထိုင်သော်လည်းကောင်း၊ နိစ္စတာလိကံ၊ အမြဲမပြတ်၊
 သရာမိ၊ အောက်မေ့၏၊ မဟိ၊ ငါသည်၊ ဇဝံ၊ ဤသို့၊ သရန္တမ္ဘိ၊ အောက်
 မေ့အပ် လည်လည် ဖြစ်သော၊ သဂါပိ၊ မြတ်စွာဘုရား သည်လည်း၊
 အနုသ၊ ရိ၊ အောက်မေ့တော်မူ၏၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အနုသ၊ ရန္တဿ၊
 အောက်မေ့သော၊ မေ၊ ငါ့အား၊ တာဝဒေ၊ ထိုခဏ၌၊ ပီတိ၊ ပီတိသည်၊
 ဟောတိ၊ ဖြစ်၏၊ ကာလော၊ လျောက်ပတ်သော ကာလကိုလည်း၊ ပုန၊
 တတနံ၊ အာဂမ္မံစွဲ၍၊ မဟာရုနိ၊ မြတ်စွာဘုရားသည်၊ မမံ၊ ငါ့ကို၊ ဥပေသိ၊
 ကပ်တော်မူ၏၊ သမ္ဘုရမ္ဘိ၊ ရောက်တော်မူသောသော်လည်း၊ မဟာရုနိ၊
 မြတ်စွာဘုရားကို၊ အယံ၊ ဤသူကား၊ ဗုဒ္ဓေါ၊ ဘုရားတည်း၊ ဣတိ၊ ဤသို့၊ နဇာ
 နာမိ၊ မယ်၊ အနုကမ္ဘကော၊ အစဉ်သနားတော်မူသော၊ ကာရုဏိကော၊

ကရုဏာရှိတော်မူသော၊ ပိယဒသိ၊ ပိယဒသိအမည်တော်ရှိသော၊ မဟာ
 မုနိ၊ မြတ်စွာထုရားသည်၊ အတ္တနံ၊ ကိုယ်တော်ကို၊ အဟံ၊ ငါသည်၊ သဒေ
 ဝကော၊ နတ်နှင့်တကွသောသောကန္တံ၊ ဗုဒ္ဓေါ၊ ထုရားတည်းဟူ၍၊ သဗ္ဗာနာပေ
 တိ၊ သိစေတော်မူ၏။ သမ္ဗုဒ္ဓံ၊ မြတ်စွာထုရားကို၊ သဗ္ဗာနံတွာန၊ သိ၍၊
 ပိယဒသိ၊ ပိယဒသိအမည်တော်ရှိသော၊ မဟာမုနိ၊ မြတ်စွာထုရားကို၊
 သကံပိတ္တံ၊ မိမိစိတ်ကို၊ ပဿာဒေတွာ၊ ကြည်ညိုစေ၍၊ ဣဝံ၊ ဝစနံ၊ ဤစကား
 ကို၊ အပြစ်၊ သျှောက်ပြီ။ အညော၊ အချို့ကုန်သောသူတို့သည်၊ ပိဋ္ဌေ၊
 အင်းယျဉ်၌ထည်းကောင်း၊ ပလ္လင်္ဂေ၊ ပလ္လင်၌ထည်းကောင်း၊ အာသန္နိယု၊
 အခြေတပ်သောညောင်စောင်းတို့၌ထည်းကောင်း၊ နိသိဒဇေ၊ ထိုင်ကုန်၏။
 သဗ္ဗဒဿာပိ၊ ခပ်သိမ်းသောတရားကိုမြင်လေ့ရှိသော၊ တုဝတ္ထိ၊ အရှင်ထုရား
 သည်ထည်း၊ ရတနာသန၊ ရတနာဖြင့်ပြီးသောနေရာ၌၊ နိသိဒ၊ ထိုင်တော်
 မူသော၊ သဗ္ဗရတနမယံ၊ အထုံးစုံသောရတနာတို့ဖြင့်ပြီးသော၊ ပိဋ္ဌံ၊ အင်းယျဉ်
 ကို၊ တာဝဒေ၊ ထိုင်စာ၌၊ နိဗ္ဗိနိတွာန၊ ဖန်ဆင်း၍၊ ပိယဒသိ၊ ပိယဒသိအ
 မည်တော်ရှိသော၊ မုနိနော၊ မြတ်စွာထုရားအား၊ ဣဒ္ဓိနိဗ္ဗိတံ၊ တန်ခိုးဖြင့်ဖန်
 ဆင်းအပ်သောနေရာကို၊ အဒါသိ၊ ယူပြီ။ ရတနေ၊ ရတနာဖြင့်ပြီးသော
 ဣဒ္ဓိနိဗ္ဗိတံ၊ တန်ခိုးဖန်ဆင်းအပ်သော၊ ပိဋ္ဌကော၊ အင်းယျဉ်၌၊ နိသိဒဿ၊ နေစဉ်၊
 ကုမ္ဘမတ္တံ၊ အုံးပမာဏရှိသော၊ ဇမ္ဗုပလံ၊ ဇမ္ဗုသပြေသီးကို၊ တာဝဒေ၊ ထိုင်
 စာ၌၊ အဟံ၊ ငါသည်၊ အဒါသိ၊ ယူပြီ။ မမေ၊ ငါ့အား၊ ဟာသံ၊ ရွှင်ခြင်းကို၊
 ဇနိတွာန၊ ဖြစ်စေ၍၊ မဟာမုနိ၊ မြတ်စွာထုရားသည်၊ ပရိထုက္ခိ၊ ထုရ်းပေးသုံး
 ထောင်တော်မူ၏၊ တဒါ၊ ထိုအခါမှ၊ ပိတ္တံ၊ စိတ်ကို၊ ပဿာဒေတွာ၊ ကြည်ညို
 စေ၍၊ သတ္တာရံ၊ မြတ်စွာထုရားကို၊ အဟိဝါဒယိံ၊ ရှိရုံးပြီ။ ထေဝက
 ဇေဇ္ဇော၊ ထေဝက၏အမျိုးဖြစ်တော်မူသော၊ နရာသဘော၊ လူတို့ထက်မြတ်
 ရတော်မူသော၊ ပိယဒသိ၊ တုဘဝဝါ၊ ပိယဒသိ၊ မြတ်စွာထုရားသည်ကား၊
 ရတနာသန၊ ရတနာဖြင့်ပြီးသောနေရာ၌၊ အာသိနော၊ နေတော်မူလျက်၊ ဣ
 မာဂါယာ၊ ဤဂါထာတို့ကို၊ အဘာသထ၊ ဟောတော်မူ၏၊ ထေဝ၊ အကြင်သူ
 သည်၊ မမေ၊ ငါ့အား၊ ဇတနမယံ၊ ရတနာဖြင့်ပြီးသော၊ ပိဋ္ဌဗ္ဗ၊ အင်းယျဉ်ကို
 ထည်းကောင်း၊ အမတံ၊ အမြိုက်သဖွယ်ဖြစ်သော၊ ပဇာဓ္မ၊ ဇမ္ဗုသပြေသီးကို
 ထည်းကောင်း၊ အဒါ၊ ယူ၏၊ တံ၊ ထိုသူကို၊ အဟံ၊ ငါထုရားသည်၊ ကိတ္တယိ
 သာပိ၊ ကြားအုံး၊ ဘာသတော၊ ဟောတော်မူသော၊ မမေ၊ ငါ၏၊ ဝစနံ၊ စကား
 ကို၊ သုဏာထ၊ နာကြဟုန်စေသော၊ သတ္တသတ္တတိကပ္ပာနိ၊ ခုနစ်ဆဲ့ခုနစ်
 ကမ္ဘာတို့ပတ်လုံး၊ ဒေဝထောကော၊ နတ်ပြည်၌၊ ခုမိသတိ၊ မြေလျော်ရလတ္တံ့၊

မဉ္ဇသတ္တဘိဝတ္တုဉ္စ၊ ခုနစ်ဆဲ၊ ဝါကြိမ်တိုင်တိုင်လည်း၊ စက္ကဝတ္တိ၊ စကြာမင်း
 သည်၊ ဘဝိဿကိ၊ ဖြစ်ထက္ကံ၊ နိတ္တိဝဝက္ခတ္တံ၊ သုံးဆဲ၊ နှစ်ကြိမ်တိုင်
 တိုင်၊ ဒေဝိန္ဒော၊ နတ်တို့ကိုအစိုးရသည်၊ ဟုတ္တာ၊ ဖြစ်၍၊ ဒေဝဓန္တံ၊ နတ်မင်း၏
 အဖြစ်ကို၊ ကရိဿဟိ၊ ပြုလတ္တံ၊ ဝိဂုလံ၊ ပြန်ပြောသော၊ ပဒေသာရဇ္ဇံ၊ ပ
 ဒေသာရာဇ်၏မင်းအဖြစ် သည်ကား၊ ဂေယနတော၊ ဂေယနအရေအတွက်အား
 ဖြင့်၊ အသံခယံ၊ မရေတွက်နိုင်၊ သောဝတ္ထမယံ၊ ရွှေဖြင့်ပြီးသော၊ ရူပိမယံ၊
 ရွှေဖြင့်ပြီးသော၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ ဗဟု၊ များစွာသော၊
 ပလ္လကံ၊ ပလ္လင်ကိုလည်းကောင်း၊ ယောဟိတင်္ဂမယဇ္ဇော၊ ပတ္တမြားနိဖြင့်ပြီး
 သည့်သာယျင်ဖြစ်သော၊ ပလ္လကံ၊ ပလ္လင်ကိုလည်းကောင်း၊ ရတနာမယံ၊
 ရတနာဖြင့် ပြီးသော၊ ပလ္လကံ၊ ပလ္လင်ကို လည်းကောင်း၊ လတ္တိတံ၊ ရ
 ထက္ကံ၊ ပုညကမ္ဘာမင်္ဂလံ၊ ကောင်းမှုကံနှင့်ပြည့်စုံသော၊ စက်မန္တံ၊ စကြာ
 သွားသည်လည်းဖြစ်သော၊ မနုဇံ၊ လူကို၊ အနေကာနိ၊ များကုန်သော၊ ပလ္လ
 ကံ၊ ပလ္လင်ကိုသည်၊ တဒါ၊ ထိုအခါ၌၊ ပရိဝါရိဿရေ၊ ခြံရံကုန်ထက္ကံ၊
 ကုမ္ဘာဂါရာ၊ ခုလစ်မွန်ချွန်တို့သည်လည်းကောင်း၊ ပါသာဒံ၊ ပြာသာဒ်တို့
 သည်လည်းကောင်း၊ မဟာရဟံ၊ မြတ်သောသူတို့သာထိုက်သော၊ သယ
 နဉ္စ၊ နေရာသည်လည်းကောင်း၊ ဣမဿ၊ ဤသို့၏၊ စိတ္တံ၊ စိတ်ကို၊ အညာယ၊
 ထိ၍၊ တာဝဒေ၊ ထိုအခါ၌၊ နိဗ္ဗတ္တိယန္တိ၊ ဖြစ်ကုန်ထက္ကံ၊ သဗ္ဗာဏင်္ဂာရ
 တုဘိယာ၊ ခပ်သိမ်းသောဆင်တန်ဆာဖြင့်တန်ဆာဆင်အပ်ကုန်သော၊ သု
 ပတ္တကတ္တံ၊ ရွှေကြိမ်ဖြင့် ခက်ကုန်သော၊ ဟေမကပ္ပနိဝါသဿ၊ ရွှေတန်
 ဆာဖြင့်ဖူးလွှပ်အပ်ကုန်သော၊ တောမရကင်္ဂါသပါဏိဘိ၊ ထွံရှင်ချွန်လက်
 စွဲကုန်သော၊ ဂါမဏိယေဘိ၊ ဆင်စီးသူရဲတို့သည်၊ အာရုဠာ၊ စီးအပ်ကုန်
 သော၊ သမ္ဗိနာဂသဟဿာနိ၊ ခြောက်သောင်းသောဆင်တို့သည်၊ ဣမံ၊ ဤသူ
 ကို၊ ပရိဝရိဿန္တိ၊ ခြံရံကုန်ထက္ကံ၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ရတန
 ပိဋဿ၊ ရတနာအင်ပျဉ်အလှူ၏၊ ပလံ၊ အကျိုးတည်း၊ သဗ္ဗာဏင်္ဂာရတုဘိ
 တာ၊ ခပ်သိမ်းသောမြင်းတန်ဆာဖြင့်တန်ဆာဆင်အပ်ကုန်သော၊ ဇာတိယာ၊
 ဇာတ်အားဖြင့်၊ အာဇာနိယာ၊ အာဇာနည်ဖြစ်ကုန်သော၊ သိန္ဓဝါ၊ သိန္ဓောမျိုး
 လည်းဖြစ်ကုန်သော၊ သိစာဝါဟိနော၊ လျှင်စွာဆောင်းကုန်သော၊ ဣဒ္ဓိယာ
 စာပစာရိဘိ၊ သက်တင်းရေးကဲ့သို့သောလေးကိုဆောင်းကုန်သော၊ ဂါမ
 ဏိယေဘိ၊ မြင်းစီးသူရဲတို့သည်၊ အာရုဠာ၊ စီးအပ်ကုန်သော၊ သမ္ဗိအဿာ
 ဟဿာနိ၊ ခြောက်သောင်းသောမြင်းတို့သည်၊ ဣမံ၊ ဤသူကို၊ ပရိဝရိဿန္တိ၊
 ခြံရံကုန်ထက္ကံ၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ရတနပိဋဿ၊ ရတနာအင်

၂၀

ပျဉ်လှူခြင်း၏၊ ဖလံ၊ အကျိုးတည်း။ သဗ္ဗာလင်္ကာရတူသိတာ၊ အလုံးစုံ
 သောရထားတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော၊ ဒီပါ၊ သစ်နက်ရှေ့
 တို့ဖြင့်ကုန်သော၊ အထောပိ၊ ထိုမှတစ်ပါးသည်၊ ဝေယျာ၊ ကြားနေခြင်းကို
 အပ်ကုန်သော၊ သန္တု၊ မြေစွာဖွဲ့အပ်ကုန်သော၊ ဥသိတဇော၊ မိုက်ထောင်
 အပ်သော ရထားကံခွန် ရှိကုန်သော၊ စာပဟာဗ္ဗတ္တိ၊ လေးလက် စွဲကုန်
 သော၊ ဝဇ္ဇိဘိ၊ မိန့်ညှိဘတ်ကုန်သော၊ ဝါမဏိယေထိ၊ ရထားစီး သူရဲတို့
 သည်၊ အာရုဇ္ဇာ၊ ကက်စီးအပ်ကုန်သော၊ သဗ္ဗိရုထာသဟာသောနိ၊ ခြောက်
 သောင်းသော ရထားတို့သည်၊ ဣမံ၊ ဤသို့ကုန်၊ ဥစ္စံ၊ အမြဲ၊ ပရိဝါရိယန္တိ၊
 ခြံကုန် လတ္တံ့။ အုဒံဖလံ၊ ဤအကျိုးတည်း။ ရတနာပိဋ္ဌဿ၊ ရတနာ
 အင်းပျဉ်အလှူ၏၊ ဖလံ၊ အကျိုးတည်း။ ရောဟညာ ရောဟ်နိ၊ နိသော
 အဆင်းရှိကုန်သော၊ သဗ္ဗိဓေဓု သဟာသောနိ၊ ခြောက်သောင်းသော နွားမ
 တို့သည်။ ပုဂံဝသတာ၊ နွားထား ဥသဘ ရှိကုန်သည် ဖြစ်၍၊ ဝတ္ထကော၊
 နွားသလေဟ်ကို၊ ဇနယိသာန္တိ၊ ဖြစ်စေကုန် လတ္တံ့။ အုဒံဖလံ၊ ဤ
 အကျိုးသည်။ ရတနာပိဋ္ဌဿ၊ ရတနာအင်းပျဉ်အလှူ၏၊ ဖလံ၊ အကျိုးတည်း။
 သောဇ္ဇာပိတ္ထိ သဟာသောနိ၊ တသောင်းခြောက်ထောင်သောမောင်းမဟုဆို
 အပ်ကုန်သော၊ သမလင်္ကာတာ၊ အညှီအညွတ်တန်ဆာဆင်အပ်ကုန်သော၊
 ဝိဝိတ္တာဝတ္ထာဘရဏာဆန်းကြယ်သောအပတ်ဆန်းကြယ်သောတန်ဆာရှိ
 ကုန်သော၊ အာရုဇ္ဇမဏိကုဏ္ဍာသာ၊ ပုလဲသွယ်ပတ္တမြားနားချောင်းဝတ်ကုန်
 သော၊ အာရုဇ္ဇာပုဗ္ဗာ၊ ကျယ်သောမျက်မှောင်ရှိကုန်သော၊ ဟသုယာ၊ ပြီးလေ
 ပြီးခါဆိုဘတ်စွာကုန်သော၊ သုညာ၊ ကောင်းသော အမှတ်ရှိကုန်သော၊
 တနုမဇ္ဈိယ၊ စည်းသောခါးရှိကုန်သော၊ နာရိယော၊ မိန်းမတို့သည်၊ ဣမံ၊ ဤသို့
 ကုန်စွံ၊ အမြဲ၊ ပရိဝါရိယန္တိ၊ ခြံကုန် လတ္တံ့။ အုဒံဖလံ၊ ဤအကျိုးသည်။
 ရတနာပိဋ္ဌဿ၊ ရတနာအင်းပျဉ်အလှူ၏၊ ဖလံ၊ အကျိုးတည်း။ အဇ္ဇာရုသေ
 ကပ္ပသတေ၊ တထောင်ရှစ်ရာကပ္ပာထက်၌၊ စက္ခုမာ၊ စက္ခုငါးပါးရှိတော်မူ
 သော၊ ဂေါတမောနာမ၊ ဂေါတမအမည်တော်ရှိသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရား
 သည်၊ တမန္ဓကာရံ၊ မောဟတည်းဟူသောအချက်ကို၊ ဝိဓေတော၊ သုတ်သင်
 ဖျက်ဆီးတော်မူ၍၊ သောကေ၊ သောကန္တိ၊ ဝေဇီ သာဓိ၊ ဖြစ်လတ္တံ့။ တဿ၊
 ထိုဂေါတမမြတ်စွာဘုရားအား၊ ဒေသနံ၊ ပျားမြင်ခြင်းကို၊ အာဂမ္မစွေ၍၊ အတိဉ္စ
 နော၊ ကြောင့်ကြမ့်၊ ဗဗ္ဗာဇိသပထိ၊ ရဟန်းပြုလတ္တံ့။ သတ္ထာရံ၊ မြတ်စွာဘုရား
 ကို၊ တောသယိတွာန၊ နှစ်သက်စေ၍။ သာသနော၊ သာသနာတော်၌၊ အဘိဓမ္မိ
 သာဘိ၊ မွေ့လျော်လတ္တံ့။ တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓမ္မံ၊ တရား

တော်ကို သုတိတ္တာနာနာ၍ ကိလေသာ၊ ကိလေသာတို့ကို ဟောတပိဿာကိ၊ သတ်တတ္ထံ၊ သဗ္ဗာသဝေ၊ အလုံးစုံသော အာသဝေါတရားတို့ကို ပရိညာပထ ပိုင်းခြား၍ အနာသဝေ၊ အာသဝေ မရှိသည်ဖြစ်၍ နိဗ္ဗာယိဿတိ၊ နိဗ္ဗာန်ယူ ထိပ်၊ ငြိမ်းရလတ္တံ့၊ ယောဂက္ခေမာမိဝါဟနံ၊ ယောဂဏုန်ရာ နိဗ္ဗာန်သို့အောင် တတ်သော၊ မေ၊ ငါ၏၊ ဝိရိယံ၊ ဝီရိယသည်၊ ဝုရုဇောရသ္မံ၊ ဝန်ဆောင်နွားလား တည်း၊ ဥက္ကမတ္ထံ၊ မြတ်သော အကျိုးကို ပတ္ထယာနော၊ တောင့်တသည်ဖြစ်၍ သာသနော၊ သာသနာတော်၌ အဟံ၊ ငါသည်၊ ဝိဟရာမိ၊ နေ၏၊ အုဒံ၊ ဤအဖြစ် သည်၊ မသ္မံ၊ ငါအား၊ ပစ္ဆိမကံ၊ အဆုံးစွန်သော အဖြစ်တည်း၊ စရိမော၊ အဆုံး စွန်သော၊ ဘဝေါ၊ ဘဝသည်၊ ဝတ္ထတော၊ ဖြစ်၏၊ သဗ္ဗာသဝပရိက္ခိဏာ၊ အလုံး စုံသော အာသဝေါတရား ဏုန်ပြီးခါနီးအခါ၌၊ ပုနတ္တဝေါ၊ တတန်တ ဝသစ်၌ ဖြစ်ခြင်းသည်၊ နတ္ထိမရှိမသ္မံ၊ ငါသည်၊ ကိလေသာ၊ ကိလေသတို့ ကို (၁) အနာသဝေ၊ အာသဝေ မရှိဘဲ ဝိဟရာမိ၊ နေ၏၊ မေ ငါ၏၊ အာဂတံ၊ ယာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော ယာခြင်းသည် (၁) သာသနံ၊ အဆုံးအမတော်ကို ကတံ၊ ပြုအပ်ပြီး၊ စောသော၊ လေး ပါးကုန်သော၊ ပဗ္ဗသံန္တိဒါစ၊ ပဗ္ဗသန္တိဒါတို့ကို သည်းကောင်း၊ (၁) သာသ နံ၊ အဆုံးအမတော်ကို ကတံ၊ ပြုအပ်ပြီး၊ အတ္ထံ၊ ဤသို့လျှင်း၊ အောယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ဟေမကောထေရော၊ ဟေမကမထေရ် သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အာသာထိတ္ထ၊ ရုတ်ဆိုတော်မူပြီး ဣတိ ဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့် ဟေမကမေတ္တ ရသော ဟေမကမထေရ်၏၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံ သမတ္ထံ၊ ပြီးပြီ၊ သတ္တမုယမံ၊ တဆဲ့ခုနစ်ခုမြောက်သော၊ ဘာဏဝါရံ၊ ဘာဏဝါရတည်း။ ။

ကေတုမတိပုရုတ္တမေ၊ ကေတုမတိပြည်မြတ်၌၊ သူရော၊ ရဲရင့်သော၊ ဝိက္က မသမ္ပန္နာ၊ လုလုနှင့်ပြည့်စုံသော၊ အဇိတဇယောနာမ၊ အဇိတဇယအမည်ရှိ သော၊ ရာဇာ၊ မင်းသည်၊ ခုနံ၊ ပြည်ကို၊ တဒါ၊ ထိုအခါ၌၊ အဇ္ဈာဝသတိ၊ မိုးအုတ် ၍နေ၏၊ တဿရညော၊ ထိုမင်း၏၊ ပမတ္တဿ၊ မှေးယွှေစဉ်၊ အနွေပိယော၊ တော သားတို့သည်၊ သရဗ္ဗဟု၊ ထကုန်၏၊ တုဏှိကာစေဝ၊ မိုးသူတို့သည်လည်း၊ ဩတာရာ၊ သက်ကုန်သည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ ရဗ္ဗံ၊ တိုင်းနိုင်ငံကို၊ ဝိဝံ

သယံ၊ ဖျက်ဆီးကုန်၏။ ။ ဝတ္တန္တေ၊ တိုင်းစွန့်သည်။ ကုပိတေ၊ သောင်းကြမ်း
လတ်သော်၊ အရိန္ဒမော၊ ရန်သူတို့ကိုဆုံးမတတ်သောမင်းသည်။ ဝိပ္ပံ၊ ဝျှင်
စွာ၊ သဒ္ဓိပါယောထိ၊ ခိုလှုံပါစုဝေးစေ၏။ ဝေဇေစေဝ၊ မင်းချင်းတို့သည်လည်း
ကောင်း၊ ဗလဇ္ဇေစ၊ ခိုလှုံမှုတို့သည်လည်းကောင်း၊ တဒါ၊ ထိုအခါ၌၊ အရိံ၊
ရန်သူကို၊ နိဗ္ဗာဘယံ၊ နှိပ်ကွပ်၏။ ။ ဟတ္ထာရာဟာ၊ ဆင်စီးသူရဲတို့သည်
လည်းကောင်း၊ အနိကဇ္ဇာ၊ မြင်းစီးသူရဲတို့သည် လည်းကောင်း၊ သူရာစ၊
ရဲနှင့်သောသူတို့သည်လည်းကောင်း၊ စမ္ပယောမိနော၊ လွှားကာစွဲ၍ထိုးပစ်
သောသူရဲတို့သည်လည်းကောင်း၊ ဓနုဂ္ဂဟာစ၊ လေးသမားတို့ သည်လည်း
ကောင်း၊ ဥပ္ပါစ၊ ထင်ရှားသောမင်းသားတို့သည်လည်းကောင်း၊ သဗ္ဗေ၊ ခပ်
သိမ်းကုန်သောသူတို့သည်၊ တဒါ၊ ထိုအခါ၌၊ သဒ္ဓိပတုံ၊ စုဝေးကုန်၏။ ။
အာဇ္ဇာရိကာစ၊ စေတီသည်တို့သည်လည်းကောင်း၊ ကပ္ပကာစ၊ ဆေတ္တာသည်
တို့သည်လည်းကောင်း၊ နှာပကာစ၊ နေ့ချိုးသည်တို့သည်လည်းကောင်း၊ မာ
ထာကာ၊ ခုကာ၊ ပန်းသမားတို့သည်လည်းကောင်း၊ သူရာ၊ ရဲနှင့်သောသူတို့
သည်၊ ဝိဇိတသင်္ဂါမာ၊ အောင်အပ်ပြီးသောစစ်မြေရှိကုန်သော၊ သဗ္ဗေ၊ ခပ်
သိမ်းကုန်သောသူတို့သည်၊ တဒါ၊ ထိုအခါ၌၊ သဒ္ဓိပတုံ၊ စုဝေးကုန်၏။ ။
ဟတ္ထာ၊ သန်လျက်ထက်စွဲကုန်သော၊ ဝုရိသာစ၊ ယောက်ကျားတို့သည်
လည်းကောင်း၊ စာပဟတ္ထာ၊ လေးထက်စွဲကုန်သော၊ ဝုရိသာစ၊ ယောက်ကျား
တို့သည်လည်းကောင်း၊ ဝတ္ထိနော၊ ဝိန်ညှိုဝတ်ကုန်သော၊ ဝုရိသာစ၊ ယောက်ကျား
တို့သည်လည်းကောင်း၊ လုဒ္ဓါ၊ ကြမ်းကြုတ်ကုန်သော၊ ဝိဇိတသင်္ဂါမာ၊ အောင်
အပ်ပြီးသောစစ်မြေရှိကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သောသူတို့သည်၊ တဒါ
ထိုအခါ၌၊ သဒ္ဓိပတုံ၊ စည်းဝေးကြကုန်၏။ ။ တိဝေပထိန္ဒာ၊ သုံးပါးလောက
ပျော်တို့၌အရံ ရစ်ခြင်းရှိကုန်သော၊ မာတင်္ဂါမဟန္တအင်္ဂါ၊ ကြီးသောအင်္ဂါရှိကုန်
သော၊ ကုပ္ပရာ၊ တောင်ထိပ်တောင်ကွေ့ ပျော်မွေ့ ကုန်သော၊ သဗ္ဗိဟာယနာ၊
အသက်ခြောက်ဆယ်အရွယ်တိုင်ဌာစွမ်းပကား ယုတ်ကုန်သော၊ သုဝဏ္ဏ
ကတ္ထာ၊ ရွှေကြိုင်ဖြင့်ခက်ကုန်သော၊ အယကင်္ဂာရာ၊ ဆင်တန်ဆာဖြင့်တန်ဆာ
ဆင်အပ်ကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သောဆင်တို့သည်၊ သဒ္ဓိပတုံ၊ စည်း
ဝေးကုန်၏။ ။ သိဘဿ၊ အအေးကိုလည်းကောင်း၊ ဥဗ္ဘဿ၊ အပူကိုလည်း
ကောင်း၊ ခမာ၊ သည်းခံနိုင်ကုန်သော၊ ယောဝေဇိဝါ၊ စစ်ထိုး၍အသက်မွေး
ကုန်သော၊ ကတကမ္ဘာ၊ ပြုအပ်ပြီးသောစစ်မှုရှိကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်း
ကုန်သောသူတို့သည်၊ တဒါ၊ ထိုအခါ၌၊ သဒ္ဓိပတုံ၊ စည်းဝေးကုန်၏။ ။ သင်္ခါသဒ္ဓိ
ခရုသင်းသံလည်းကောင်း၊ ဘေရိသဒ္ဓိ၊ စည်ကြီးသံလည်းကောင်း၊ အထေ၊

ထိုမှတပါး၊ ဥတုဇာသဒ္ဓံ၊ ဥတုကြောင့်ဖြစ်သော အသံလည်းကောင်း၊ တေတိ ထိုအသံတို့ဖြင့်၊ တေသဗ္ဗေ၊ ထိုအလုံးရပ်ကုန်သော သူတို့သည်၊ ဟာသယန္တာ၊ ရွှင်ကုန်သည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ သဒ္ဓိပတံ၊ စည်းဝေးကုန်၏၊ တိသုဗ္ဗကောန္တိမန္တေတိ၊ တံကျင်သုံးချောင်ထွ် မန္တတို့ဖြင့်လည်းကောင်း၊ ကဝစတောမရေဟိစ၊ ချပ်ထွ် ရှည်တို့ဖြင့်လည်းကောင်း၊ ကောဇ္ဇေန္တာနံ၊ ထိုးပစ်ကုန်သော သူတို့ကို၊ နိပါတေန္တာ၊ တွန်းလှည်းတတ်ကုန်သော၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သူတို့သည်၊ တဒါ၊ ထိုအခါ၌၊ သဒ္ဓိပတံ၊ စည်းဝေးကုန်၏။ ။ အဇိတဂ္ဂယော၊ အဇိတဂ္ဂယ အမည်ရှိသော၊ သသေရာဇာ၊ ထိုမင်းသည်၊ ကိမေဝါတိ၊ အဘယ်မူစအံ့ဟူ၍၊ နိယမေတွာ၊ မှတ်၍၊ သဗ္ဗိပါတသဟသ၊ သနိ၊ ခြောက်သောင်းသော သူတို့ကို၊ တဒါ၊ ထိုအခါ၌၊ သူလံ၊ တံကျင်သို့၊ ဥတ္တာသဟိ၊ တင်၏။ ။ ရာဇာ၊ မင်းသည်၊ အဟော အဓိကော၊ ဩဇာတရားမစောင့်စွာ၊ နိရယေ၊ ငရဲ၌၊ ပစ္စမာနသ၊ ကျက်သည်ရှိသော်၊ ကဒါ၊ အဘယ်အခါ၌၊ အန္တော၊ အလုံးသည်၊ သဝိသာတိ၊ ဖြစ်လတ္တံ့နည်း၊ ဣတိ၊ ဤသို့၊ မဒနသကာ၊ လူတို့သည်၊ သဒ္ဓံ၊ အသံကို၊ အကံသု၊ ပြုကြကုန်၏။ ။ အဟံ၊ ငါသည်၊ သယနေ၊ အိပ်ရာနေရာ၌၊ တုဝဇ္ဇေန္တာ၊ အိပ်သည်ရှိသော်၊ တဒါ၊ ထိုအခါ၌၊ နိရယေ၊ ငရဲ၌၊ သယာမံ၊ အိပ်ရ၏၊ ဒိဝါရတ္တိံ၊ နေ့ညဉ့်ပတ်လုံး၊ နသုပါမိ၊ မအိပ်ရ၊ သုလေန၊ တံကျင်ဖြင့်၊ မံ၊ ငါ့ကို၊ တန္တယန္တိ၊ ထိုးထွက်ကုန်၏။ ပမာဒေန၊ မှေ့ထော့သော၊ ရန္တေန၊ မင်းပြုခြင်းဖြင့်၎င်း၊ ဝါဟနေန၊ ဆင်ယာဉ်ခြင်းယာဉ်ဖြင့်လည်းကောင်း၊ ဗလေနစ၊ ဗိုလ်စွဲဖြင့်လည်းကောင်း၊ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း၊ သော၊ ထိုဗိုလ်စွဲတို့သည်၊ သာဓေဝံ၊ ဆောင်ခြင်းငှါ၊ နပဟောန္တိ၊ မစွမ်းနိုင်ကုန်၊ မံ၊ ငါ့ကို၊ သဒါ၊ အခါခပ်သိမ်း၊ တာပယန္တိ၊ ပူပန်စေကုန်၏။ ။ မေ၊ ငါ၏၊ ပုတ္တေတိ၊ သားတို့ဖြင့်လည်းကောင်း၊ ဒါရေဟိ၊ မယားတို့ဖြင့်လည်းကောင်း၊ သကလေနစ၊ အလုံးရပ်လည်းဖြစ်သော၊ ရန္တေန၊ တိုင်းပြည်ဖြင့်လည်းကောင်း၊ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း၊ ယံနုနု၊ အကြင်ကြောင့်၊ အဟံ၊ ငါသည်၊ ပဗ္ဗာဇေယျံ၊ ရဟန်းပြုအံ့၊ ဂတိမဂ္ဂံ၊ သွားရာခရီးကို၊ ပိသောဓယေ၊ သုတ်သင်အံ့၊ သဗ္ဗာလင်္ကာရသုဝိကေ၊ အလုံးရပ်သော ဆင်တန်ဆာဖြင့် တန်းကာဆင်အပ်ကုန်သော၊ သုဝဏ္ဏကန္တေ၊ ရွှေကြိပ်ဖြင့်ခက်ကုန်သော၊ မာတင်္ဂေ၊ ကြီးသော အင်္ဂါရှိကုန်သော၊ ဟောမကပ္ပနိဝါသသေ၊ ရွှေကကြိုးတန်ဆာရှိကုန်သော၊ တောမရက္ခိ၊ ဆင်၏တိ၊ ခရင်းချွန်းတောင့်ထက်စွဲကုန်သော၊ ဂါမဏိယေတိ၊ သူရဲတို့သည်၊ အာရုဗ္ဗေ၊ ထက်စီးအပ်ကုန်သော၊ သင်္ကမာဝစရေ၊ စစ်ထိုးရာဖြစ်သော၊ ဌာနေ၊ အရပ်၌၊ သဗ္ဗိနာဂ

သဟသသာနိ၊ ခြောက်သောင်းသောဆင်ဘို့ကို၊ အနုပေက္ခာ၊ ဝဲကွက်ခြင်း
မရှိကုန်မူ၍၊ အဟိ၊ ငါသည်၊ ပဟာယ၊ စွန့်၍၊ သကာကဗ္ဗေ၊ မိမိမကောင်းမှု
ဖြင့်၊ သန္တုတ္တော၊ ပြင်းစွာပူဇော်သည့်ဖြစ်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်
ရဟန်းဘောင်သို့၊ နိက္ခမိ၊ ထွက်ပြီ၊ ။ သဗ္ဗာလကံ၊ ခုတုသိတေ၊ အလုံးစုံ
သောမြင်းတန်ဆာဖြင့်တန်ဆာဆင်အပ်ကုန်သော၊ ဇာတိယာ၊ ဇာတ်အား
ဖြင့်၊ အာဇာနိယေတ၊ အာဇာနိအမျိုး၌သာလျှင် ဖြစ်ကုန်သော၊ သိန္ဓဝေ၊
သိန္ဓောမျိုးဖြစ်ကုန်သော၊ သိဗဝါဟနေ၊ လျှင်စွာဆောင်ကုန်သော၊ စာပ
ဟတ္ထေယိ၊ လေးထက်စွဲကုန်သော၊ ဝဗ္ဗဘိ၊ ချပ်မိန့်ညှိဝတ်ကုန်သော၊ ဂါမ
ဏိယသဘိ၊ မြင်းစီးသူရဲဟိုသည့်၊ အာရုဇ္ဈေ၊ တက်စီးအပ်ကုန်သော၊ သဗ္ဗေ၊
အသုံးစုံကုန်သော၊ တေသမ္ဘိအဿသဟသသာနိ၊ ထိုခြောက်သောင်းကုန်
သောမြင်းဘို့ကို၊ ပဟာယိတွာန၊ စွန့်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်သော
ရဟန်းဘောင်သို့၊ နိက္ခမိ၊ ထွက်ပြီ၊ ။ သဗ္ဗာလကံ၊ ခုတုသိတေ၊ အလုံးစုံ
သော ရထားတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ကုန်သော၊ ဒိပါ၊ သစ်နက်
ခေါင်းရံသုန်သော၊ ပေယုတ္တ၊ ကျားခေါင်းရံအပ်ကုန်သော၊ သန္တုတ္တေ၊ ချပ်မိန့်
ညှိဝတ်ကုန်သော၊ ဥသိတဒ္ဓဇေ၊ စိုက်ထောင်အပ်သောတံခွန်ရှိကုန်သော၊
သဗ္ဗေ၊ အလုံးစုံကုန်သော၊ တေသမ္ဘိ၊ သဟသသာနိ၊ ထိုခြောက်သောင်းသော
ရထားဘို့ကို၊ ပဟာယိတွာန၊ ပယ်စွန့်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်း
ဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ ။ သဗ္ဗာ၊ အလုံးစုံကုန်သော၊ ကံသုပခာ
ရဏာ၊ နို့၊ ရေခံရွှေခွက်နှင့်တကွကုန်သော၊ သမ္ဘိ၊ ခေမုသဟသသာနိ၊ ခြောက်
သောင်းသောနွားမဖြစ်ကုန်သော၊ ခေမုပယာ၊ နွားမဘို့ကို၊ သန္တုယိတွာန၊
စွန့်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ ။
သဗ္ဗာလကံ၊ ခုတုသိတေ၊ အလုံးစုံသောတန်ဆာတို့ဖြင့် တန်ဆာဆင်အပ်
ကုန်သော၊ ဝိမိတ္တဝတ္ထာဘရဏာ၊ ဆန်းကြယ်သော အဝတ် ဆန်းကြယ်
သောတန်ဆာ ရှိကုန်သော၊ အာရုတ္တမဏိကုဏ္ဍလော၊ ပုလဲသွယ်ကတ္တမြား
နားရောင်း ဝတ်ကုန်သော၊ ။ အာဇ္ဈာရပဋ္ဌာ၊ ကျယ်သော မျက်မှောင်ရှိ
ကုန်သော၊ ဟာသုလာ၊ ပြုံးရယ်ပြီးခါ ဆိုတတ်စွာကုန်သော၊ သုသညာ၊
ကောင်းသောအမှတ်ရှိကုန်သော၊ တနုမန္တိမာ၊ စည်းသောခါးရှိကုန်သော၊
သမ္ဘိ၊ အတ္ထိ သဟသသာနိ၊ ခြောက်သောင်းသောမောင်းမဖြစ်ကုန်သော၊ ကန္ဓ
မာနုပယော၊ ငိုကြွေးမည်တမ်းကုန်သော၊ တာ၊ ထိုမိန်းမဘို့ကို၊ ပဟာယိတွာ
စွန့်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ ။
သဗ္ဗေ၊ အခြင်း ခပ်သိမ်း၊ ပရိပုတ္တောနိ၊ ပြည့်စုံ ကုန်သော၊ သမ္ဘိဂါမ

သဟဿာနိ၊ ခြေဝံသေဝင်းသော ရှုဘက္ခိကိလည်းကောင်း၊ တံရန္တံ၊ ထိုထိုင်း
ပြည်ကိုလည်းကောင်း၊ ဆန္ဒယိတွာနု၊ စွန့်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်
ရဟန်းဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီး၊ နဝရာ၊ မြို့မှ၊ နိက္ခမိတွာ၊ ထွက်၍၊
ဟိမဝန္တံ၊ ဟိမဝန္တာသို့၊ ဥပါဂမိ၊ ကပ်၏။ ဘာဂိရသိနဒိတိ၊ ဘာဂိရသိ
မြစ်ကမ်း၌၊ အဟံ၊ ငါသည်၊ အဿမံ၊ သင်ခမ်းကို၊ မာပယိ၊ ဖန်ဆင်းပြီး ။
ပဏ္ဍုသာလံ၊ သစ်ရွက်မိုးသောကျောင်းကို၊ ကရိတွာနု၊ ပြု၍၊ အဂ္ဂာဂါရံ၊
ပီးတင်းကုပ်ကို၊ အဟံ၊ ငါသည်၊ အကာထိ၊ ပြုပြီး၊ အာဒေဝီရိယော၊ အား
ထုတ်အပ်သော လုံ့လရှိသည်ဖြစ်၍၊ ပဟိတတ္ထော၊ နိဗ္ဗာန်သို့စေထွတ်အပ်
သောပိတ်ရှိသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ အဿမေ၊ သင်ခမ်း၌၊ ဝသာမိ၊
နေ၏။ မဏ္ဍပေဝါ၊ မဏ္ဍပ်၌လည်းကောင်း၊ ရုက္ခမူလေဝါ၊ သစ်ပင်ရင်း
၌လည်းကောင်း၊ သုညာဂါရေစ၊ ဆိတ်ငြိမ်ရာ၌လည်းကောင်း၊ ဈာပတော၊
ဈာန်ဝင်စားထေ့ ရှိသော၊ မေ၊ ငါအား၊ ကာသော၊ ထိပ်လန့်ခြင်းသည်၊
နုတုပိစ္ဆာဘိ၊ မရှိသည်သာတည်း၊ တယတောရံ၊ တေးငယ်တေးကြီးကို၊
နပယော၊ မမြင်၊ အဂ္ဂေါ၊ မြတ်တော်မူသော၊ ကာရုဏိကော၊ ကာရုဏာ
ရှိတော်မူသော၊ သုမေခောနာမ၊ သုမေခာအမည်တော်ရှိသော၊ သမ္ပုဇ္ဈေါ၊
မြတ်စွာ ဟုရားသည်၊ ဥာဏာယောဂောနု၊ ဥာဏ်တော်အထင်းဖြင့်၊ ဇော
တောန္တော၊ ထွန်းတောက်ပတော်မူချက်၊ တာဝဒေ၊ ထိုခဏ၌၊ ထောကော၊
ထောက၌၊ ဥပ္ပဇ္ဈိ၊ ပွင့်တော်မူ၏။ မမ၊ ငါ၏၊ အဿမသာမန္တာ၊ သင်ခမ်း
ကျောင်း၏အနီး၌၊ မဟိဒ္ဓိကော၊ ကြီးသောတန်ခိုးရှိသော၊ ယက္ခော၊ နတ်သည်၊
အာထိ၊ ရှိသည်ဖြစ်၍၊ ဗုဒ္ဓဓယဗ္ဗိ ဟုရားမြတ်သည်၊ ဥပ္ပန္နော၊ ပွင့်တော်မူ
သည်ရှိသော်၊ တဒါ၊ ထိုအခါ၌၊ မမ၊ ငါအား၊ အာရောစေထိ၊ ပြောကြား၏ ။

☸ စက္ခုမာ၊ စက္ခုငါးပါးရှိတော်မူသော၊ သုမေခောနာမ၊ သုမေခာအမည်
တော်ရှိသော၊ ဗုဒ္ဓေါ၊ မြတ်စွာဟုရားသည်၊ ထောကော၊ ထောက၌၊ သမုပ္ပန္နော၊
ပွင့်တော်မူ၏။ သန္တံ၊ အလုံးစုံသော၊ ဇနကံ၊ လူများအပေါင်းကို၊ တာရေထိ၊
ကယ်တင်တော်မူ၏။ ဟံဝိ၊ သင့်ကိုလည်း၊ သော၊ ထိုမြတ်စွာထုရားသည်၊
တာရယိသာတိ၊ ကယ်တင်လတ္တံ့၊ ဣတိ၊ ဤသို့၊ အာရောစေထိ၊ ပြောကြား
၏။ ယက္ခဿ၊ နတ်၏၊ ဝစနံ၊ စကားကို၊ သုတွာ၊ ကြား၍၊ တာဝဒေ ထို
ခဏ၌၊ သံဝိဒ္ဓေါ၊ ထိတ်လန့်ခြင်းသည်၊ အာထိ၊ ဖြစ်၏။ ဗုဒ္ဓေါဗုဒ္ဓေါတိ၊ ထုရား
ထုရားဟူ၍၊ ပိန္နောန္တော၊ ကြံထုတ်၊ အဿမံ၊ သင်ခမ်းကျောင်းကို၊ ပရိသာ
မယိ၊ သိမှီးပြီး၊ အဂ္ဂိဒါရုပ္ပ၊ မီးပူဇော်ရန်ထင်းကိုလည်း၊ ဆန္ဒေတွာ၊
စွန့်၍၊ သန္တတံ၊ အခင်းကို၊ သံသာမေတွာနု၊ သိမှီး၍၊ အဿမံ၊ သင်ခမ်း

ကျောင်းကို အဘိဝံသီတွင်ရှိသုံး၍၊ ဝိဝိနာ၊ တောမှ၊ အဟိ၊ ဝါသည၊ နိက္ခမိ၊
 ထွက်ပြီ။ ။ တာတာထိုတောမှ၊ စန္ဒနံ၊ စန္ဒကူးကို၊ အာဒါယ၊ ယူ၍၊ ဝါမာ
 ဝါမံ၊ ရွာတိုင်းရွာတိုင်းသို့၊ ဝုရာဝုရံ၊ မြို့တိုင်းမြို့တိုင်းသို့၊ ဒေဝဒေဝံ၊ မြတ်စွာ
 ဘုရားကို၊ ဝေဝသန္တေ၊ ရှာဖွေလျက်၊ ဝိနာယကံ၊ မြတ်စွာဘုရားသို့၊ ဥပဝဏ္ဏံ၊
 ကပ်ပြီ။ ။ ထေရ်ကနာယကော၊ ထေရ်ကကို နိဗ္ဗာန်သို့ဆောင်တော်မူတတ်
 သော၊ သုမေဝေ၊ သုမေဝေအမည်တော်ရှိသော၊ ဘဝဝါ၊ မြတ်စွာဘုရား
 သည်၊ တမ္ပိယမယေ၊ ထိုအခါ၌၊ စတုသစ္စံ၊ သစ္စာလေးပါးတရားကို၊ ဗကာ
 သေန္တော၊ ပြတော်မူလျက်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူအပေါင်းကို၊
 ဗောဓေဟိ၊ သိစေတော်မူ၏။ ။ အဇ္ဇလိ၊ ထက်ရှင်ကို၊ ဗဂ္ဂေဟံ၊ တွာန၊
 မြောက်၍၊ စန္ဒနံ၊ စန္ဒကူးကို၊ သိသေ၊ ဦးခေါင်း၌၊ က၊ တွာန၊ ထေးသည်ကို
 ငြိမ်းသမ္ပုဇ္ဈံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွင်ရှိသုံး၍၊ ဣမာဂါထာ၊ ဤဂါ
 ထာတို့ကို၊ အဘာသထ၊ ရွှေ့ပျက်၏။ ။ ဝသိကော၊ မုလေးဝန်းသည်၊
 ဝုပ္ပမာနဗ္ဗိ၊ ပွင့်သည်ရှိသော်၊ သန္တိကော၊ အနီး၌၊ ဥပ ဝါယတံ၊ လှိုင်၏၊
 ဝိရ၊ မြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားသည်၊ ဂုဏေန္တေန၊ ဂုဏ်တော်ရန်၊
 ဖြင့်၊ ဒိသာသဗ္ဗာ၊ အရပ်ရပ်သိမ်းတို့ကို၊ ဝဂါယတံ၊ လှိုင်၏။ ။ ဓမ္မကော၊
 စကားပန်းသည်၊ ဝုပ္ပိတော၊ ပွင့်သည်ရှိသော်၊ နာဂဝနိကော၊ ကံ့ကော်
 ဘောသည်၊ ဝုပ္ပိတော၊ ပွင့်သည်ရှိသော်၊ အဓိရုတ္တက၊ ကေတုကော၊ ဦးဆောင်
 ဆင်သွားတို့သည်၊ ဝုပ္ပိတော၊ ပွင့်သည် ရှိသော်၊ သာဇေသု၊ အင်ကြင်း
 ပင်တို့သည်၊ ဝုပ္ပမာနေသု၊ ပွင့်ကုန်သည်ရှိသော်၊ အနုဝါဟံ၊ ထေကြေ
 သို့၊ ဝဂါယတံ၊ လှိုင်၏။ တဝ၊ အရှင်ဘုရား၏၊ ဝဇ္ဇံ၊ ဂုဏ်တော်ရန်ကို၊
 သုဂံဝိတွာန၊ ကြား၍၊ ဟိမဝန္တာ၊ ဟိမဝန္တာမှ၊ ဣမ၊ ဤအရပ်သို့၊ အာဂ
 မိ၊ လာပြီ၊ မဟာဝိရ၊ ကြီးသောလုံ့လရှိတော်မူသော၊ ထေရ်ကဇေဋ္ဌ၊ ထေရ်
 က၏အမှူးဖြစ်တော်မူသော၊ မဟာယသ၊ များမြတ်သောအခြံအရံအထွတ်
 အစောရှိတော်မူသောအရှင်ဘုရား၊ တံ၊ အရှင်ဘုရားကို၊ ပူဇေမိ၊ ပူဇော်ပါ
 ၏။ ။ ဝရစန္ဒနေန၊ မြတ်သောစန္ဒကူးဖြင့်၊ ထေရ်ကနာယကံ၊ ထေရ်ကကို
 နိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ သုမေဝံ၊ သုမေဝေဘုရားကို၊ အနုလိဗ္ဗိ၊
 လိမ်းကျွဲပြီးသကံစိတ္တံ၊ မိမိစိတ်ကို၊ ဝသာဒေတွာ၊ ကြည်ညိုစေ၍၊ တာဝဒေ၊
 ထိုခဏ၌၊ တုဏ္ဏိ၊ ဆိတ်ဆိတ်၊ အဋ္ဌာသိ၊ တည်၏။ ။ ထေရ်ကဇေဋ္ဌာ၊ ထေရ်
 က၏အမှူးဖြစ်တော်မူသော၊ နရာသဘော၊ လူတို့ထက်မြတ်တော်မူသော၊
 သုမေဝေနာမ၊ သုမေဝေအမည်တော်ရှိသော၊ ဘဝဝါ၊ မြတ်စွာဘုရားသည်
 သိက္ခာသံစော၊ ရဟန်းသံစော၌၊ နိသိဒိတွာ၊ ထိုင်တော်မူ၍၊ ဣမာဂါထာ၊

ဤဂါထာတို့ကိုအဘာသံထ၊ကောတော်မူ၏။ ။လော၊အကြင်သူသည်၊
မေ၊ငါတုရားအား၊ပေကိတ္တေသိ၊ချီခွမ်း၏၊စန္ဒနုဗ္ဗ၊ စန္ဒကူးကိုလည်း၊ အပူဇ
ယိ၊ပူဇော်၏၊တံ၊ထိုသူကို၊အဟံ၊ငါတုရားသည်၊ ကိတ္တယိဿာမိ၊ ကြား
အံ၊ဘာသတော၊ကြားတော်မူသော၊မမ၊ငါတုရား၏၊ဝစနံ၊စကားတော်ကို
သုကာထ၊နာကြကုန်လော့၊ ။အာဒေယျဝကျဝစနော၊ ယုကြည်ထိုက်
သောစကားရှိသည်၊ဗြဟ္မာ၊မြတ်သည်၊ ဥဇ၊ဖြောင်သည်၊ ပတပဝါ၊လုံ
လရှိသည်၊ဟုတွာ၊ဖြစ်၍၊ဓမ္မဝိသတိကပ္ပါနံ၊နှစ်ဆဲ၊ငါးကမ္ဘာပတ်လုံး၊ သပ္ပ
ဘာသော၊ပြုံးပြုံးပြတ်အရောင်ရှိသည်၊ဘဝိဿတိ၊ဖြစ်လတ္တံ့၊ ။ဆန္ဒိသ
တိကပ္ပသတော၊နှစ်ထောင်ခြောက်ရာကမ္ဘာပတ်လုံး၊ ဒေဝလောကေ၊ နတ်
ပြည်၌၊ရမိဿတိ၊မွေ့လျော်ရလတ္တံ့၊ သဟဿကုတ္တံ၊အကြိမ်တထောင်
တိုင်တိုင်၊ စက္ကဝတ္တိ၊စကြာရတနာကိုလည်စေတတ်သော၊ ရာဇာ၊စကြာ
မင်းသည်၊ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ။ ။ကေတ္တိသက္ကတ္တံ၊ သုံးဆဲ၊သုံး
ကြိမ်၊ဒေဝိန္ဒော၊နတ်သို့ကိုအစိုးရသည်၊ဟုတွာ၊ဖြစ်၍၊ ဒေဝရန္တံ၊နတ်မင်း
၏အဖြစ်ကို၊ကရိဿတိ၊ ပြုလေလတ္တံ့၊ ဝိပုလံ၊ပြန်ပြောသော၊ ပဒေသရန္တံ၊
ပဒေသရာ၊၏အဖြစ်သည်၊ဂဏနတော၊ဂဏန်းအားဖြင့်၊ အသင်္ခယံ၊ မရေ
တွက်နိုင်၊ ။ကတော၊ထိုနတ်ပြည်မှ၊ရတော၊ ရတေရသော၊ အယ်မနု
ဇော၊ဤသူသည်၊မနုဿတ္တံ၊လူပြည်သို့၊ဂမိဿတိ၊လေးလတ္တံ့၊ ပုညကဓမ္မ
န၊ကောင်းမှုကံနှင့်၊သံယုတ္တော၊ယှဉ်သည်ဖြစ်၍၊ဗြဟ္မဗန္ဓု၊ပုဏ္ဏားမျိုးသည်
ဘဝိဿတိ၊ဖြစ်လတ္တံ့၊ ။အဇ္ဈာယကော၊ဗေဒင်ကိုသရဇ္ဈဝင်တတ်သော
မန္တဓရာ၊ဗေဒင်ကိုဆောင်သော၊ ကိတ္တံ၊ဝေဒါနပါရဂူ၊ ဗေဒင်သုံးကျမ်း
ဆုံးကမ်းရောက်သော၊တိထက္ခဏေန၊ကောသောဟိတဗဟုဇိဝုဉ္ဇန္တာလော
မဟုသောသုံးပါးသောထက္ခဏာနှင့်၊သမ္ပန္နော၊ပြည့်စုံသော၊ဗောဓိနာမ၊ဗော
ဓိအမည်ရှိသော၊ဗြဟ္မဏော၊ပုဏ္ဏားသည်၊ဘဝိဿတိ၊ဖြစ်လတ္တံ့၊ ။တ
ဿ၊ထိုပုဏ္ဏား၏၊သိသော၊ တပည့်သည်၊ဘဝိတွာန၊ဖြစ်၍၊မန္တပါဂူ၊ဗေ
ဒင်သုံးကျမ်းဆုံးကမ်းရောက်သည်၊ဟေသေတိ၊ဖြစ်လတ္တံ့၊ ဂေါတမံ၊ဂေါ
တမအမည်တော်ရှိသော၊သက္ကုဂုဂံ၊လောကီဝင်မင်းသားတို့၏ရှေ့သွားဖြစ်
တော်မူသော၊သမ္ပုဒ္ဓံ၊မြတ်စွာတုရားသို့၊ဥပဂတံ၊နားကပ်၍၊နိဗ္ဗုဏေ၊သိမ်း
မွေ့ကုန်သော၊ ပဠေ၊ပြဿနာတို့ကို၊ ပုစ္ဆိတွာ၊မေး၍၊ သပ္ပယံ၊ကောင်းမှု
အရကို၊ဘာဝယိတွာန၊ပွား၍၊သပ္ပာသဝေ၊အလုံးရုံသောအာသဝေါတရား
တို့ကို၊ပရိညာယ၊ပျင်းခြား၍၊အနာသဝေ၊အာသဝေါမရှိဘဲ၊ဝိဟရိဿတိ၊
နေရလတ္တံ့၊ ။မယျံ၊ငါ့အား၊တိဝဂ္ဂိ၊သုံးပါးသောမီးသည်၊နိဗ္ဗုတာ၊ ငြိမ်း

ပြီ၊ သဗ္ဗေ၊ အလုံးစုံ ကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမ္မဟတာ၊ ပယ်နှုတ်
 အပ်ကုန်ပြီ၊ သဗ္ဗာသဝေ၊ အလုံးစုံသော အာသဝေါတို့ကို၊ ပရိညာယ၊ ပိုင်း
 ခြား၍၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေတ္တာ၊ ငါ
 သည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊
 ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာ
 ဝတံ၊ ကောင်းသော ထာခြင်းသည် (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ
 ပြုအပ်ပြီ။ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိ
 ဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးသော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခ
 တို့ကိုလည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသော အဘိညာဉ်တို့ကို
 လည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာ
 ဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့
 လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ တောဒေယျာယေရော၊
 တောဒေယျမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာယိတ္ထံ၊
 ရွတ်ဆိုတတ်မူပြီ။ ဣတိ ဣမိနာနုတ္တမေန၊ ဤသို့သော အစဉ်ဖြင့်၊ တောဒေ
 ယျတ္ထေရဿ၊ တောဒေယမထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခုခြောက်သော၊ အပဒါ
 နံ၊ အပဒါန်သည်၊ သမတ္ထံ၊ ပြီးပြီ။ ။

၄၁-မေတ္တယျဝဂ်-၄၁၁-စတုကဏ္ဍိတ္ထေရအပဒါန်၊

ဟံသာဝတီယာ၊ ဟံသာဝတီအမည်ရှိသော၊ နဂမေ၊ မြို့၌၊ အဟံ၊ ငါသည်၊
 သေဗ္ဗိဝုတ္တော၊ သူဌေးသားသည်၊ အဟောထိံ၊ ဖြစ်ပြီ၊ ကာမဂုဏေ၊ ကာမ
 ဂုဏ်၌၊ ကာမပ္ပိတော၊ တကွဖြစ်လျက်၊ တဒါ၊ ထိုအခါ၌၊ ပရိစာရေမိ၊ စမ္ပယ်၏။
 ဥပ္ပိန္န၊ အထက်သို့မြင့်ကုန်သော၊ ဂေဟလုပ္ပကာ၊ အိမ်ကိုနှုတ်တတ်ကုန်
 သော၊ တယောပါသာဒံ၊ သုံးဆောင်သော ပြာသန်သို့၊ အာရုပ္ပာ၊ တက်၍၊
 တတ္ထံ၊ ထိုပြာသာန်၌၊ နစ္စေဟိ၊ ကခြင်းတို့ဖြင့်လည်းကောင်း၊ ဂိယေဟိ၊ ဟိ
 ခြင်းတို့ဖြင့်လည်းကောင်း၊ အဟံ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊ ပရိစာရေမိ၊
 စမ္ပယ်၏။ မေတ္တာ၊ သမ္မတာထာမဟိတံ၊ မောင်းကြေးနင်းနှင့်
 တကွသော၊ တုရိယာ၊ တုရိယာတို့ကို၊ အာဟတာ၊ ဆောင်ယူအပ်ကုန်၏။
 သဗ္ဗာ၊ အလုံးစုံကုန်သော၊ ဣတ္ထိယော၊ မိန်းမတို့သည်၊ ရုဇ္ဇန္တာ၊ တင်စွန်းစေ
 ကုန်လျက်၊ မေ၊ ငါ၏၊ မနော၊ စိတ်ကို၊ ဟေရန္တိယေဝ၊ ဆောင်သည်သာလျှင်
 တည်း။ စေသာပိကာ၊ အစေအပါးတို့သည်လည်းကောင်း၊ ထာမဏိ

ကား၊ရာမဏိကမည်သောသူတို့သည်လည်းကောင်း၊ ကုဗ္ဗဝါသီဟိ၊ ကုဗ္ဗ
ဝါသီမည်သော သူတို့နှင့်တကွ၊ မဇ္ဈိကာ၊ မဇ္ဈိကမည်သောသူတို့သည်
လည်းကောင်း၊ထက်ကာ၊ဂျှမ်းသမားတို့သည်လည်းကောင်း၊ သေးကဏ္ဍာ
ယိစ၊မျှော်တွည်သမားတို့သည်လည်းကောင်း၊မံ၊ငါ့ကို၊ သဒါ၊ အခါခပ်
သိမ်း၊ပရိဝါရေန္တိ၊ ခြံရံကုန်၏။ ၊ဝေတာဗ္ဗိနော၊ မောင်းကြေးနင်း တီး
သောသူတို့သည်လည်းကောင်း၊ကုမ္ဘ ဝုနံ၊ အိုးစည်တီးသောသူတို့သည်
လည်းကောင်း၊နုခူစ၊ကခြေသည်တို့သည်လည်းကောင်း၊ နုစ္စကာ၊သီချင်း
သီးသာသူတို့သည်လည်းကောင်း၊ နုခူကာ၊ ကခြေသည်တို့သည်လည်း
ကောင်း၊နာခူကာ၊ ကခြေသည်ဆရာတို့သည် လည်းကောင်း၊ မံ၊ငါ့ကို၊
သဒါ၊အခါခပ်သိမ်း၊ပရိဝါရေန္တိ၊ ခြံရံကုန်၏။ ၊ကပ္ပကာ၊ ဆေတ္တာသည်
တို့သည်လည်းကောင်း၊ နှာပကာ၊ ရေးချိုးသည်တို့သည် လည်းကောင်း၊
သုဒါ၊စရိသည်တို့သည် လည်းကောင်း၊ မာထာကာရာ၊မန်းသည်တို့သည်
လည်းကောင်း၊သုပါသကာ၊အခြေသည်ကပ်ကုန်၏။ ဇလ္လော၊အညစ်အကြေး
ကိုပယ်တတ်သောသူတို့သည်လည်းကောင်း၊ မလ္လောစ၊ ထက်ပန်းသည်တို့
သည်၎င်း၊တေသံဗ္ဗေ၊ထိုအလို စုံသောသူတို့သည်၊မံ ငါ့ကို၊ သဒါ၊အခါခပ်
သိမ်း၊ပရိဝါရေန္တိ၊ ခြံရံကုန်၏။ သိက္ခိတေ၊သင်အပ်ကုန်သော၊ကတုပသနေ
ပြုအပ်ပြီသောဆည်းကပ်ခြင်းရှိကုန်သော၊ဧတေသု၊ထိုသူတို့သည်၊ကီဇ္ဇမာ
နေသု၊ကစားကုန်သည်ရှိသော်၊ရတ္တိန္ဒြိံ၊ နေ့ညဉ့်ကို၊နာတိ၊ဇနာသံ၊ မထိစ
ဘူး၊တိဒ သင်္ဂီတေ၊တာဝတိံ သာနတ်ပြည်၌၊ ဣန္ဒောဝ၊သိကြားမင်းကဲ့သို့၊
ပရိစာရေမိ၊ စမွယ်ရ၏။ ၊အဒ္ဓိကာ၊ ခရီးရှည်သွားသော သူတို့သည်
လည်းကောင်း၊ ပတိကာ၊ ခရီးတိုသွားသောသူတို့သည်လည်းကောင်း၊
သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ယာစကာ။ သူတောင်းစားတို့သည်လည်း
ကောင်း၊ ဝဇုကာ၊ အထီးကုန်သောသူတို့သည်လည်းကောင်း၊ဗဟု၊များ
ကုန်သော၊ထေ၊ ထိုသူတို့သည်၊နိစ္စံ၊ အမြဲ၊တိက္ခယန္တော၊ တောင်းစားကုန်
ထျက်၊မမံစာရံ၊ ငါ၏အိမ်သို့၊ ဥပဝစ္ဆန္တိ၊ ကပ်ကုန်၏။ ၊ပုညက္ခေတ္တာ၊
ကောင်းမှု၏ပိုက်ပျိုရာလယ်မြေကောင်းသဖွယ်ဖြစ်ကုန်သော၊ သမတာစ၊
ရဟန်းတို့သည်လည်းကောင်း၊ ဗြဟ္မတာစေတ၊ ပုဏ္ဏားတို့သည်လည်း
ကောင်း၊မမံ၊ငါ့ကို၊ ပုညံ၊ကောင်းမှုကို၊ဝဇုယန္တော၊ ပွားစေကုန်ထျက်၊မမံ
စာရံ၊ငါ၏အိမ်သို့၊အာဝစ္ဆန္တိ၊ လာကုန်၏။ ၊ပဇုဂါ၊ပဇုဂလူမျိုးတို့သည်
လည်းကောင်း၊လဇုကာ၊လဇုကလူမျိုးတို့သည်လည်းကောင်း၊ နိဂဏ္ဍာ၊
နိဂဏ္ဍလူမျိုးတို့သည်လည်းကောင်း၊ ပုပ္ဖာသာပဇုကာ၊ ပန်းဆိုးထတ်သော

သုက္ခိယသညသညးကောင်း၊ တေဒဏ္ဍိကာ၊ ထွံကန်သုံးချောင်းစွဲသောသုက္ခိယသညသညးကောင်း၊ ကေတိခါဠိးခွန် သရရှိသောသုက္ခိယသညသညးကောင်း၊ မမံစာရုံ၊ ဝါဏ္ဍိအိမ်သို့၊ အာဂစ္ဆန္တိ၊ သာကုန်၏။ အာဇီဝကာ၊ တက္ကတွန်းတို့ သညသညးကောင်း၊ ဝိလုတ္တာဝိ၊ လုယက်တတ်သောသုက္ခိယသညသညးကောင်း၊ ဝေါတမာ၊ ဝေါတမအမျိုး ဖြစ်ကုန်သော သုက္ခိယသညသညးကောင်း၊ အောဓိန္ဒိ ဘာ၊ အောဓင်တရားကျင့်သောသုက္ခိယသညသညးကောင်း၊ ရုဇောဇလ္လခရာ၊ ဗြူ အညစ်အကြေးကိုဆောင်တတ်သောသုက္ခိယသညသညးကောင်း၊ ဇေတ၊ ထိုသုက္ခိယသည။ မမံစာရုံ၊ ဝါဏ္ဍိအိမ်သို့၊ အာဂစ္ဆန္တိ၊ သာကုန်၏။ ဝရိတ္တကာ၊ အရုံ အကားကို ပြုတတ်သော သုက္ခိယသည သညးကောင်း၊ သန္တိပတ္တာ၊ ငြိမ်သက်ခြင်းသို့ရောက်ကုန်သောသုက္ခိယသညသညးကောင်း၊ ကောဓေဂ္ဂနိကာ၊ ကောဓေဂ္ဂနိကမည်သောလူမျိုးသညသညးကောင်း၊ ဗဟု၊ များကုန်သော၊ တပသိ၊ ပြုံးခြံစွာကျင့်သောသုက္ခိယသညသညးကောင်း၊ ဝနုစာရိစ၊ ကောဋ္ဌိဩဠိထည်းသောရသေ့တို့သညသညးကောင်း၊ မမံစာရုံ၊ ဝါဏ္ဍိအိမ်သို့၊ အာဂစ္ဆန္တိ၊ သာကုန်၏။ အန္ဓကာ၊ အန္ဓကာတိုင်းသားတို့သညသညးကောင်း၊ ဒမိသာစေဝ၊ ကျည်းလူမျိုးတို့သညသညးကောင်း၊ သာကုဿာ၊ သာကုဿမည်သော လူမျိုးတို့သညသညးကောင်း၊ မသ ဝါဇ္ဇကာ၊ မသဝါဇ္ဇကမည်သောလူမျိုးတို့သညသညးကောင်း၊ သဇနာ၊ သဇနလူမျိုးတို့ သည သညးကောင်း၊ ယောနကာစေဝ၊ ယွန်းလူမျိုးတို့ သညသညးကောင်း၊ မမံစာရုံ၊ ဝါဏ္ဍိအိမ်သို့၊ အာဂစ္ဆန္တိ၊ သာရောက်ကုန်၏။ အန္ဓကာ၊ အန္ဓကာလူမျိုးတို့သညသညးကောင်း၊ မုဏ္ဍကာဠိး၊ ယွန်းတို့သညသညးကောင်း၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော၊ ကောဓုကာ၊ ကောဓုကမည်သော သုက္ခိယသညသညးကောင်း၊ ဟနုဝိန္ဒကာ၊ ဟနုဝိန္ဒကမည်သောသုက္ခိယသည သညးကောင်း၊ အာရာဂဗိနတက္ကာစ၊ အာရာဂဗိနမည်သောသုက္ခိယသညသညးကောင်း၊ မမံစာရုံ၊ ဝါဏ္ဍိအိမ်သို့၊ အာဂစ္ဆန္တိ၊ သာကုန်၏။ အလန္တာ၊ ဖျင်းရိကုန်သောသုက္ခိယသညသညးကောင်း၊ ပသံဝဿာ၊ ဝသံဝဿမည်သောသုက္ခိယသည သညးကောင်း၊ ဓမ္မရာ၊ ဓမ္မရမည်သောလူတို့သညသညးကောင်း၊ နိဂ္ဂဟမာနုသဒ၊ နိဂ္ဂဟမည်သောလူတို့သညသညးကောင်း၊ ဂေဟိကာစ၊ ဂဟိကမည်သောသုက္ခိယသညသညးကောင်း၊ စေတပုတ္တာစ၊ စေတတိုင်းသားတို့သညသညးကောင်း၊ သဗ္ဗေ၊ ခပ်သိမ်းကုန်သော သုက္ခိယသည၊ မမံစာရုံ၊ ဝါဏ္ဍိအိမ်သို့၊ အာဂစ္ဆန္တိ၊ သာကုန်၏။ မာရုရကာ၊ မာရုရတိုင်းသားတို့သညသညးကောင်း၊ ကောသလကာ၊ ကောကလတိုင်း

သားတို့သည်လည်းကောင်း၊ ကလိင်္ဂါ၊ ကလိင်္ဂါတိုင်းသားတို့သည်လည်း
ကောင်း၊ ဟတ္ထိ ဝေါဒိသာ၊ ဆင်းထိန်းတို့သည် လည်းကောင်း၊ ဣသိန္ဒ
မက္ကလားစေ၊ ဣသိန္ဒမက္ကလ မည်သော သူတို့သည် လည်းကောင်း၊ မမံ
စာရံ၊ ငါ၏ အိမ်သို့၊ အာဂစ္ဆန္တိ၊ လာကုန်၏။ စေတဝကော၊ စေတဝ
ကာ၊ စေတဝက မည်သော သူတို့သည် လည်းကောင်း၊ အာရတ္တစ၊
အာရတ္တမည်သော သူတို့သည်လည်းကောင်း၊ ဩဂုဇ္ဇာစ၊ ဩဂုဇ္ဇမည်သော
သူတို့သည်လည်းကောင်း၊ မေစာဏာ၊ မေစာလမည်သော သူတို့သည်
လည်းကောင်း၊ ဗဟု၊ များကုန်သော၊ ခဒ္ဒကာ၊ လူငယ်တို့သည်လည်း
ကောင်း၊ သုန္ဒရာစေတ၊ ကောင်းသော အကုန်ရှိ သော သူတို့သည်လည်း
ကောင်း၊ မမံ စာရံ၊ ငါ၏အိမ်သို့၊ အာဂစ္ဆန္တိ၊ လာကုန်၏။ ရောဟကာ၊
ရောဟန တိုင်းသားတို့သည်လည်းကောင်း၊ သိန္ဒဝါစေတ၊ သိန္ဒုတိုင်းသားတို့ သည်
လည်းကောင်း၊ ဝိတကာ၊ စေတတိုင်းသားတို့သည်လည်းကောင်း၊ ကေ
ကဏ္ဍိကာ၊ နားတဖက်တွင်းသော သူတို့သည်လည်းကောင်း၊ သုဠော၊ သုရ
ဠတိုင်းသားတို့သည်လည်းကောင်း၊ အဝဒတ္တစေ၊ အဝဒတ္တတိုင်းသားတို့
သည်လည်းကောင်း၊ မမံ စာရံ၊ ငါ၏အိမ်သို့၊ အာဂစ္ဆန္တိ၊ လာကုန်၏။
သုပ္ပါရကာ၊ သုပ္ပါရကတိုင်းသားတို့သည်လည်းကောင်း၊ ကုမာရေစ၊ ကုမာ
ရတိုင်းသားတို့သည်လည်းကောင်း၊ မဇ္ဈသောဝဏ္ဏဘုဒ္ဓိကာ၊ မဇ္ဈတိုင်း
သော ဝဏ္ဏဘုဒ္ဓိတိုင်းသားတို့သည်လည်းကောင်း၊ ဝဇ္ဇိ၊ ဝဇ္ဇိတိုင်းသားတို့
သည်လည်းကောင်း၊ အင်္ဂါ၊ အင်္ဂါတိုင်းသော တို့သည်လည်းကောင်း၊ ဒေတ
သဗ္ဗေ၊ ထိုအဆင့် ရှိသော သူတို့သည်၊ မမံ စာရံ၊ ငါ၏အိမ်သို့၊ အာဂစ္ဆန္တိ၊
လာကုန်၏။ နုဠကာရာ၊ ကျွန်ုပ်တို့သည်တို့သည်လည်းကောင်း၊ ပေသ
ကာရာ၊ ကျွန်ုပ်တို့သည် တို့သည် လည်းကောင်း၊ စဒ္ဒကာရာစ၊ သားရေးနတ်
သမားတို့သည်လည်းကောင်း၊ တစ္ဆကာ၊ ရွှေသမားတို့သည်လည်းကောင်း၊
ကမ္ဘကာရာ၊ အမှုလုပ်သော သူတို့သည်လည်းကောင်း၊ ကုမ္ဘကာရာ၊ အိုး
ထိမ်းသည်တို့သည်လည်းကောင်း၊ မမံ စာရံ၊ ငါ၏အိမ်သို့၊ အာဂစ္ဆန္တိ၊ လာ
ကုန်၏။ မဏိကာရာ၊ ရွှေသမားတို့သည်လည်းကောင်း၊ ထောပကာရာ
စ၊ ပတင်းသမားတို့သည်လည်းကောင်း၊ သောဝဏ္ဏကာရာစ၊ ဝန်းထိပ်သမား
တို့သည်လည်းကောင်း၊ ဒုသိကာ၊ ဝုသိုးသည်တို့သည်လည်းကောင်း၊ တိဂုဏာ
ရာစ၊ သလွဲသမားတို့သည်လည်းကောင်း၊ ဘေသဗ္ဗေ၊ ထိုအဆင့် ရှိသော
သူတို့သည်၊ မမံ စာရံ၊ ငါ၏အိမ်သို့၊ အာဂစ္ဆန္တိ၊ လာကုန်၏။ ဝုသုကာ
ရာ၊ လေးသမားတို့သည်လည်းကောင်း၊ ဘမကာရာ၊ ပွတ်သမားတို့သည်

လည်းကောင်း၊ ပေသကာရာစ၊ ပန်းပွတ်သမားတို့သည်လည်းကောင်း၊ ဂန္ဓကာ၊ နံ့သာသမားတို့သည် လည်းကောင်း၊ ရေကော၊ ကဝါသည်တို့သည် ၎င်း၊ တုန္ဒဝါယာစ၊ အပ်လျှိုသမားတို့သည်၎င်း၊ မမံစာရုံ၊ ငါ၏အိမ်သို့၊ အာဂစ္ဆန္တိ၊ သာကုန်၏။ တေထိကာ၊ ဆီသမားတို့သည် လည်းကောင်း၊ ကဋ္ဌာရာစ၊ ထင်းထင်းတို့သည်လည်းကောင်း၊ ပေထိကာ၊ အစေအပါးတို့သည်လည်းကောင်း၊ သုပိကာယော၊ ဟင်းသည်တို့သည် လည်းကောင်း၊ ပရက္ခာစ၊ ပရက္ခမည်သောသူတို့သည်လည်းကောင်း၊ မမံစာရုံ၊ ငါ၏အိမ်သို့၊ အာဂစ္ဆန္တိ၊ သာကုန်၏။ ဒေါဝါရိကာ၊ တံခါးမှူးတို့သည်လည်းကောင်း၊ အနိကဋ္ဌာ၊ ဆင်စီးမြင်းစီးတို့သည်လည်းကောင်း၊ ဗဒ္ဓိကာ၊ အနှောင်အဖွဲ့တို့သည်လည်းကောင်း၊ ဝုပ္ပဆဋ္ဌကာ၊ ဝန်၊ ဖြိုက်သွန်တို့သည် လည်းကောင်း၊ ဟတ္ထာရုံဟာ၊ ဆင်စီးမြင်းစီးသူတို့သည်လည်းကောင်း၊ ဟတ္ထိပါယ၊ ဆင်ထိန်းတို့သည်လည်းကောင်း၊ မမံစာရုံ၊ ငါ၏အိမ်သို့၊ အာဂစ္ဆန္တိ၊ သာကုန်၏။

၉ အာနန္ဒဿ၊ အာနန္ဒာ အမည်ရှိသော၊ မဟာရဉ္ဇေ၊ မင်းကြီးအား၊ မေတ္ထဿ၊ ငါ့ဥက္ကာကို၊ အတံ၊ ငါ့အည်း၊ အဒါထိံ၊ လျှင်၊ သတ္တဝေဏ္ဏေန၊ ခုနစ်ပါးသောအဆင်းရှိသော၊ ရတနေန၊ ရတနာဖြင့်၊ အဟံ၊ ငါသည်၊ ဝိနတ္တံ၊ ယုတ်သည်၏အဖြစ်ကို၊ ပူရယာမိ၊ ပြည့်၏။ နာနာဝတ္ထာ၊ အထူးထူးသော အဆင်းရှိကုန်သော၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ယေဇနာ၊ အကြင်သူတို့ကို၊ မယာ၊ ငါသည်၊ ဝိတ္တိကာ၊ ကြားအပ်ကုန်ပြီ၊ အဘိံ၊ ငါသည်၊ တေထံ၊ ထိုသူတို့၏၊ ဝိတ္တံ၊ ဝိတ်ကို၊ ဧညာယ၊ သိ၍၊ အဟံ၊ ငါသည်၊ ရတနေန၊ ရတနာဖြင့်၊ တုပ္ပယိံ၊ ရောင့်ရဲစေပြီ။ ပတ္တုသု၊ သာယာယာယာ၊ ဘာသာမာနာသု၊ မည်တတ်ကုန်သော၊ ထေရိသု၊ စည်ကိုကို၊ ဝစ္ဆမာနာသု၊ တီးမှတ်အပ်ကုန်သည် ရှိသော်၊ သင်္ခေသု၊ ခရုသင်းတို့ကို၊ ဓမ္မယန္တေသု၊ မှတ်အပ်ကုန်သည်ရှိသော်၊ အတံ၊ ငါသည်၊ သကဂေဟာ၊ မိမိအိမ်၌၊ ရမာမိ၊ ဓမ္မလျှော်၏။ ဘဂဝါ၊ ထွန်းတော်ခြောက်ပါး နှင့်ပြည့်စုံတော်မူသော၊ ပဒုရုတ္တမနာယကော၊ ပဒုရုတ္တမမြတ်စွာဘုရား ဘညံ၊ တမ္ဗိသမယေ၊ ထိုအခါ၌၊ ပရိက္ခိတာသဂေဟိ၊ ကုန်ပြီးသောအာသဝေါ ရှိကုန်သော၊ သတသဟာသထိသေဟိ၊ တထိန်းသောတပည့်ဖြစ်ကုန်သော၊ ဘိက္ခုဟိ၊ ရဟန်းတို့နှင့်၊ သဟိတာ၊ တက္ခူဝိထိံ၊ ခရီးကို၊ သေ၊ ထိုမြတ်စွာဘုရားသည်၊ ပစိဗန္ဓိတ္ထ၊ ကြွသွားတော်မူ၏။ စက္ခုမာ၊ မြတ်စွာဘုရားသည်၊ ဒိသာသဗ္ဗာ၊ အရပ်ရပ်သိမ်းတို့ကို၊ ဩတာသေန္တော၊ ထွန်းတောက်ပလျက်၊ ဒီပရုက္ခော၊ ဆီမီးတိုင်သည်၊ ဇေတတိဇ္ဈဝ၊ ထွန်းတောက်ပသကဲ့သို့၊ ဇေတတိထွန်းတောက်ပတော်မူ၏။ ထောကနာယကော၊ မြတ်စွာဘုရားသည်၊ ဂစ္ဆန္တေ၊

ကြွသွားတော် မူသည်ရှိသော်၊ သဗ္ဗာ၊ ခပ်သိမ်း၊ ဣနိသေ၊ ဘေရိယော၊
 စည်ဘိုသည်၊ ဝန္တန္တိ၊ မည်ကုန်၏၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ ဥဂ္ဂတော၊ တက်
 သော၊ သတရံထိဝ၊ နေမင်းကဲ့သို့၊ ပဘာ၊ အရောင်သည်၊ နိဒ္ဒါဝတိ၊ ထွက်၏၊
 ကာဝါ၊ နန္ဒရိကာယဝိ၊ ဘံခါးရှက်ကြား၌လည်း၊ ပဝိဋ္ဌေန၊ ဝင်သော၊ ရတ္တိနာ၊
 ရောင်မြည်တော်သည်၊ အန္တေစာရေးအိမ်တွင်း၌၊ တာဝဒေ၊ ထိုခဏ၌၊ ဝိဂု
 ထော၊ ပြန်ပြောသော၊ အာထောကော၊ အရောင်သည်၊ အာထိ၊ ဖြစ်၏၊ ဗုဒ္ဓဿ၊
 မြတ်စွာဘုရား၏၊ ပတံ၊ အရောင်ကို၊ နိသ္မာန၊ မြင်၍၊ အဟံ၊ ငါသည်၊ ပါရိသန္ဓေ၊
 ပရိသတ်တို့ကို၊ အဝေါဝံ၊ ဆိုပြီးနိသံသယံ၊ မချွတ်၊ ဗုဒ္ဓသေဋ္ဌော၊ ဘုရားမြတ်
 သည်၊ ဣမံ၊ ဝီထိံ၊ ဤခရီးသို့၊ ဥပါဂတော၊ ကပ်တော်မူ၏၊ ဝိပ္ပံ၊ လျှင်စွာ၊
 ပါသာဒါ၊ ပြာသာဒ်မှ၊ ဩရုပ္ပာ၊ သက်၍၊ အန္တရာပတံ၊ အိမ်ပျေးသို့၊ အဂမိံ၊ ကြွ
 ထော်မူပြီး၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒေတွာ၊ ရှိခိုး၍၊ ဣမံဝစနံ၊ ဤစ
 ကားကို၊ အဖြဝိံ၊ ဝျောက်ပြီး၊ ဗုဒ္ဓေါ၊ သဗ္ဗာထေးပါးတရားကိုသိတော်မူ
 သော၊ ဇေယျတ္ထမနာယကော၊ ပဒုမုတ္တရမြတ်စွာဘုရားသည်၊ မေ၊ အကျွန်ုပ်
 အား၊ အနုကမ္မတု၊ သနားတော်မူစေသော၊ ဝသီ၊ သတသဟသေယဟိ၊ တထိန်း
 သောရဟန်းတို့နှင့်တကွ၊ သောရနိ၊ ထိုမြတ်စွာဘုရားသည်၊ အမိဝါသေတိ၊
 သည်းခံတော်မူ၏၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ နိမန္တယိတွာန၊ ပင့်ဘိတ်၍
 သကံစာနံ၊ မိမိအိမ်သို့၊ အဘိနုထိံ၊ ပင့်ဆောင်ပြီး၊ တတ္ထ၊ ထိုအိမ်၌၊ အန္တေန၊
 ထမင်းဖြင့်လည်းကောင်း၊ ပါနေန၊ အပျော်ဖြင့်လည်းကောင်း၊ မဟာရနိံ၊ မြတ်
 စွာဘုရားကို၊ သန္တပေယိံ၊ ရောင့်ရဲစေပြီး၊ တာဒိနော၊ သည်းခံခြင်းဂုဏ်နှင့်
 ပြည့်စေတော်မူသော၊ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်၏၊ ဘုတ္တာပိကာလံ၊ ထွမ်းစား
 ပြီးသောကာလကို၊ အညာယ၊ သိ၍၊ သတဝိကေန၊ တရာသောအင်္ဂါရှိသော၊
 တုရိယေန၊ တုရိယာဖြင့်၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ကို၊ ဥပဋ္ဌဟိံ၊
 လုပ်ကျွေးပြီး၊ သောကဝိဒု၊ သောကသုးပါးကိုသိတော်မူသော၊ အာဟုတိ
 နံ၊ အဝေးမှဆောင်အပ်သောအပူဇော်ကို၊ ပဒိုဂ္ဂဟော၊ ခံတော်မူထိုက်သော၊
 ပဒုမုတ္တရော၊ ပဒုမုတ္တရမြတ်စွာဘုရားသည်၊ အန္တေစာရေးအိမ်တွင်း၌၊ နိထိမိ
 တွာ၊ ထိုင်တော်မူ၍၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသထ၊ ဟော
 တော်မူ၏၊ ဣ၊ ယော၊ အကြင်သူသည်၊ မံ၊ ငါဘုရားကို၊ တုရိယေဟိ၊ တုရိ
 ယာတို့ဖြင့်၊ ဥပဋ္ဌာထိ၊ လုပ်ကျွေး၏၊ အန္တပါနန္တ၊ ထမင်းအပျော်ကိုလည်း၊ မေ၊
 ငါ့အား၊ အဒါထိ၊ လှူ၏၊ တံ၊ ထိုသူကို၊ အဟံ၊ ငါဘုရားသည်၊ ကိတ္တယိသာမိ၊
 ကြာအံ့သာသထော၊ ဟောတော်မူသော၊ မမ၊ ငါဘုရား၏၊ ဝစနံ၊ စကားတော်
 ကို၊ သုဏာထ၊ နာကြကုန်သော၊ သဟိရုညော၊ ရွှေနှင့်တကွ၊ သဘောဇနော၊

အသုးအသောဝင်နှင့်တကွ၊ အယံနရော၊ ဤသူသည်၊ စာတုဒိပေ၊ ထေးကျွန်း
ထုံး၌၊ ဧကရဇ္ဇံ၊ တယောကံတည်းသောမင်းအဖြစ်ကို၊ ကာရယိဿတိ၊ ပြု
ထေတ္တံ၊ ပဉ္စသိလေ၊ ငါးပါးသောသိလတို့ကို၊ သမာဒါယ၊ သောကံတည်၍၊ ဒ
ကမ္မပထေ၊ ဆယ်ပါးသော ကုသိုလ်ကမ္မပထတရား၌၊ ရုတော၊ ဓမ္မေသျှင်
သည်ဖြစ်၍၊ သမာဒါယ၊ သောကံတည်၍၊ ပဝတ္ထေန္တော၊ ဖြစ်စေလျက်၊ ဝေဒိ
လိက္ခာပယိဒါတိ၊ ကျင့်စေထေတ္တံ၊ တုရိယသတသဟဿာနိ၊ တုရိ
ယသတသိန်းတို့ဖြင့်လည်းကောင်း၊ သမလင်္ကတာ၊ အညီအမျှကန်ဆာဆင်
အပ်ကုန်သော၊ ဘေဒိယော၊ စည်တို့သည်လည်းကောင်း၊ ဣဝံ၊ ဤသူကို၊ နိဗ္ဗံ၊
အဖြူ၊ ဝဇ္ဇယိဿန္တံ၊ တီးမှုတ်ကုန်ထေတ္တံ၊ ဣဒံ၊ ဤအကျိုးသည်၊ ဥပ
ဋ္ဌာနဿ၊ လုပ်ကျွေးခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ဝိသကပ္ပသဟဿာနိ၊
ကမ္ဘာသုးသောင်းတို့ပတ်လုံး၊ ဒေဝထောကေ၊ နတ်ပြည်၌၊ ရမိဿတိ၊ ဓမ္မေ
လျော်ထေတ္တံ၊ စတုသမ္ဗိက္ခတ္တံ၊ ခြေဆံ့ထေးကြိပ်၊ ဒေဝိန္ဒော၊ နတ်တို့ကိုအစိုး
ရသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ ကရိဿတိ၊ ပြုထေတ္တံ၊
ကပ္ပသတသဟဿာနိ၊ ကမ္ဘာကသိန်းထက်၌၊ ဩက္ကာကကုထသမ္ဘဝေါ၊ တ
တိယဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊
ဂေါတမအမည်ရှိသော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ ထောကေ၊ ထောက၌၊
ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဒေဝတ္တံ၊ နတ်၌လည်းကောင်း၊ အထ၊ ထိုမြို့မှာသံ၊
လူပြည်၌လည်းကောင်း၊ ယံယောနိ၊ အကြင်အဖြစ်၌၊ ဥပဇ္ဇတံ၊ ဖြစ်ရ၏၊
တက္က၊ ထိုနတ်ပြည်၌၊ အနုနဘောဂေါ၊ မယုတ်သောစည်းစိမ်ရှိသည်၊ ဟုတွာ၊
ဖြစ်၍၊ မနုဿတ္တံ၊ လူပြည်သို့၊ ဂမိဿတိ၊ ရောက်ထေတ္တံ၊ အဇ္ဈာယကော၊ ဗေ
ဒင်ကိုသရဇ္ဈာယံဘတ်သော၊ တိဗ္ဗံဝေဒါနပါရဂူ၊ ဗေဒင်သုးကျမ်းဆုးခမ်း
ရောက်သောပုဂ္ဂိုလ်သည်၊ ဘဝိတွာန၊ ဖြစ်၍၊ ဥတ္တမတ္တံ၊ မြတ်သောအကျိုးကို၊
ဂဝေသန္တာ၊ ရှာဖွေလျက်၊ ဣဝံမဟိ၊ ဤမြေအပြင်ကို၊ စရိဿတိ၊ ကျင်လည်
ရထေတ္တံ၊ သော၊ ထိုပုဂ္ဂိုလ်သည်၊ ပဉ္စော၊ နောက်၌၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍၊
သုက္ကမူလေန၊ ကုသိုလ်အကြောင်းရင်းသည်၊ စောဒိတော၊ တိုက်တွန်းအပ်
သည်ဖြစ်၍၊ ဂေါတမဿ၊ ဂေါတမအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်
စွာဘုရား၏၊ သာသနော၊ သာသနာတော်၌၊ အဘိ ရမိဿတိ၊ ဓမ္မေလျော်
ထေတ္တံ၊ ဂေါတမံ၊ ဂေါတမ အမည်တော်ရှိသော၊ သံကျုပုဂံဝံ၊ သာကီ
ဝင်မင်းတို့၏ရှေ့သွား ဖြစ်တော်မူသော၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ အာရာ
ပယိတွာန၊ နှစ်သက်စေ၍၊ ကိလေသေ၊ ကိလေသာတို့ကို၊ ဗျာပယိတွာန၊
ဗုတ်မျှက်၍၊ အဟံ၊ ဤသူသည်၊ အရဟာ၊ ရဟန္တာသည်၊ ဘဝိဿတိ၊ ဖြစ်

လတ္တံ၊ ဝိပိနေ၊ တေဝံဒွံ၊ ဗျုပ္ပရာဇာဝ၊ ကျားမင်းကဲ့သို့၊ ကောသရီ၊ မှင်ဆံ
ရှိသော၊ မိဂရာဇာဝ၊ ခြင်္သေ့ မင်းကဲ့သို့၊ အဘိတော၊ ကြောက်ခြင်းမရှိဘဲ၊
အဇ္ဈယရ၊ သက္ကပုတ္တဿ၊ မြတ်စွာတုရား၏၊ သာသနေ၊ သာသနာထေဝံဒွံ၊
ဝိဟရာမိ၊ နေရ၏၊ ဒေဝဇောကေ၊ နတ်ပြည်၌လည်းကောင်း၊ မနုဿေ
ဝါ၊ လူပြည်၌လည်းကောင်း၊ ဒလိဒ္ဓေ၊ ဆင်းရဲသောအမျိုး၌လည်းကောင်း၊
ဒုဂ္ဂတိမှိဝါ၊ ဒုဂ္ဂတိတုံ၌လည်းကောင်း၊ မေ၊ ငါ့အား၊ နိဗ္ဗတ္တံ၊ ဖြစ်ခြင်းကို၊
နပာသာမိ၊ မမြင်၊ ဣဒံ၊ ဤအကျိုးသည်၊ ဥပဋ္ဌာနဿ၊ စေတနာခြင်း၏၊ ဖလံ၊
အကျိုးတည်း၊ ဝိဝေကံ၊ ဆိတ်ငြိမ်ရာကို၊ အနုယုတ္တော၊ အားထုတ်သည်၊
အမှိ၊ ဖြစ်၏၊ ဥပသန္တော၊ ကိလေသာငြိမ်းသည်ဖြစ်၍၊ နိဗ္ဗပမိ၊ ဥပမိမရှိသည်
ဖြစ်၍၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊
ဝိဟရတိဣ၊ နေသကဲ့သို့၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ
၏၊ မဟာ၊ မဟာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊
အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ကာခြင်းသည်၊
ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံး
အမတော်ကို၊ ကတံ၊ ငြိအပ်ပြီ၊ စတသော၊ ထေးပါးလှန်သော၊ ပရိသန္တိ
ဒါစ၊ ပရိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ငြိအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိ
သော၊ ဇတုကဏ္ဍိတ္တေ၊ ရာ၊ ဇတုကဏ္ဍိမထေရ်သည်၊ ဣမာဂါယာယော၊
ဤဂါယာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊
ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဇတုကဏ္ဍိတ္တေရဿ၊ ဇတုကဏ္ဍိ
မထေရ်၏၊ နဝမံ၊ ကိုးရေဖြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ။ ။

ဟိမဝန္တာဿ၊ ဟိမဝန္တာ၏၊ အဝိဒ္ဓရေ၊ မနိုးမဝေးသောအရပ်၌၊ ပဒုမောနာ
မ၊ ပဒုမအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏၊ ထတ္ထ၊ ထိုတောင်
၌မဟာ၊ ငါ၏၊ အသာမော၊ သင်ခမ်းကျောင်းကို၊ သုကတော၊ ကောင်းစွာ
ငြိအပ်၏၊ ပဏ္ဍဿာယာ၊ သစ်ရွက်မိုးသောကျောင်းကို၊ သုမာဒိတာ၊ ကောင်း
စွာပန်ဆင်းအပ်၏၊ တတ္ထ၊ ထိုအရပ်၌၊ နဒိယော၊ မြစ်တို့သည်၊ သန္ဓရေ၊
စည်းလျက်၏၊ သုပတိတ္ထာ၊ ကောင်းသောဆိပ်ရှိလျက်၏၊ မနောရုမာ၊ နှလုံးမွေ့

ကျော်သွယ်ရှိကုန်၏။ အစွမ်းကားကြည်သောရေရှိကုန်၏။ သီတဇေယျာ
 အေးသောရေရှိကုန်၏။ သဒ္ဓါအခါခပ်သိမ်း၊ နဒိယော၊ မြစ်တို့သည်။ သန္တန္တိ၊
 စီးကုန်၏။ မရွာ၊ ငါးတို့သည်။ ပါဠိနာ၊ ငါးဖယ်တို့သည်လည်းကောင်း၊
 ပါရသ၊ ငါးတန်တို့သည်လည်းကောင်း၊ ဗလဇော၊ ငါးရန်တို့သည်လည်း
 ကောင်း၊ မုဗ္ဗရောဟိတာ၊ ဟင်းငံငါးကြွင်းတို့သည်လည်းကောင်း၊ ဇေယျ
 ထိုငါးတို့သည်။ နဒိယော၊ မြစ်တို့ကို၊ သောဘန္တိ၊ တင့်တယ်စေကုန်၏။
 သဒ္ဓါအခါခပ်သိမ်း၊ နဒိယော၊ မြစ်၌၊ ဗသန္တိ၊ နေကုန်၏။ အပ္ပဇမ္ပုဟိ၊
 သရက်သပြေတို့ဖြင့်၊ သဗ္ဗနာ၊ ဇေးလွမ်းကုန်၏။ ကရေရိတိလကာတထာ၊
 ရေတက် ပြည့်စင်တို့ဖြင့်ပြည့်၏။ ဥဒ္ဓါလကာ၊ ရှစ်ပင်တို့သည်လည်း
 ကောင်း၊ ပါရုလိကာ၊ သခွတ်ပင်တို့သည်လည်းကောင်း၊ မမ၊ ငါ၏အသေ
 မံ၊ သင်ခမ်းကျောင်းကို၊ သောဘန္တိ၊ တင့်တယ်စေကုန်၏။ အကော
 လကာ၊ မှန်ကူပင်တို့သည်လည်းကောင်း၊ ဗိမ္ဗဇာထာ၊ မျက်နှာပန်းပင်တို့
 သည်လည်းကောင်း၊ မာလာကာရိစ၊ မာဗာကာရိသစ်ပင်တို့သည်လည်း
 ကောင်း၊ ပုပ္ဖိဘာ၊ ပွင့်ကုန်၏။ ဝန္ဓေန၊ အနံ့ဖြင့်၊ ဥပဝါယန္တာ၊ လျှင်ကုန်
 ယျက်၊ မမ၊ ငါ၏အသေမံ၊ သင်ခမ်းကျောင်းကို၊ သောဘန္တိ၊ တင့်တယ်
 စေကုန်၏။ အဓိရုတ္တာ၊ စစ်ကြီးပင်တို့သည် လည်းကောင်း၊ သတ္တလိ
 ကာ၊ မိုးစွေပန်းတို့သည်လည်းကောင်း၊ နာဂါ၊ ကံ့ကော်ပန်းတို့သည်လည်း
 ကောင်း၊ သာဗာစ၊ အင်ကြွင်းပင်တို့သည်လည်းကောင်း၊ ပုပ္ဖိဘာ၊ ပွင့်ကုန်
 ၏၊ ဗိဗ္ဗာဝန္တာ၊ နတ်ရန် တို့ကို၊ သမ္ပဝန္တာ၊ လျှင်စေကုန်ယျက်၊ မမ၊ ငါ၏အသေ
 မံ၊ သင်ခမ်းကျောင်းကို၊ သောဘန္တိ၊ တင့်တယ်စေကုန်၏။ ကောသမ္ပာ၊
 ကြိုပင်တို့သည်လည်းကောင်း၊ သန္ဓေယာ၊ ထင်းရှူးတို့သည်လည်းကောင်း၊
 နိဗ္ဗာ၊ တမာပင်တို့သည်လည်းကောင်း၊ အဋ္ဌင်္ဂါဝိစ၊ အဋ္ဌင်္ဂါသစ်ပင်တို့သည်
 လည်းကောင်း၊ ပုပ္ဖိဘာ၊ ပွင့်ကုန်၏။ ဗိဗ္ဗဝန္တာ၊ နတ်ရန် တို့ကို၊ သမ္ပဝန္တာ၊
 လျှင်စေကုန်ယျက်၊ မမ၊ ငါ၏အသေမံ၊ သင်ခမ်းကျောင်းကို၊ သောဘန္တိ၊
 တင့်တယ်စေကုန်၏။ ဟရိသုကာ၊ သဖန်းခါးတို့သည် လည်းကောင်း၊
 အာမလကာ၊ ရှစ်ရှားပင်တို့သည် လည်းကောင်း၊ အပ္ပဇမ္ပုပိတောဒိကာ၊
 သရက်သပြေသစ်ဆိန်တို့သည်လည်းကောင်း၊ ကောလော၊ အိမ်ခါးဝါးတို့
 သည်လည်းကောင်း၊ တလ္လာတကာ၊ မြေးပင်တို့သည်လည်းကောင်း၊ ဗေဗာ၊
 ဥပျှစ်ပင်တို့သည်လည်းကောင်း၊ မေ၊ ငါ၏အသေမေ၊ သင်ခမ်းကျောင်း
 ၌၊ ဗလောနိ၊ သစ်သီးတို့သည်၊ ဗဟူ၊ များကုန်၏။ ကဒမ္ပာ၊ ထိန်ပင်တို့
 သည်လည်းကောင်း၊ ကဒထိ၊ ဌက်ပျောပင်တို့သည်လည်းကောင်း၊ မမ၊

ငါ၏၊ တတ္ထအဿမေ၊ ထိုသင်ခမ်းကျောင်း၌၊ ဝုပ္ပန္နိ၊ ပွင့်ကုန်၏၊ ဒိဗ္ဗဂန္ဓာ၊
နတ်ရန်တို့၊ သမ္ပဝန္တာ၊ လျှင်စေကုန်လျက်၊ မမ၊ ငါ၏၊ အဿခံ၊ သင်ခမ်း
ကျောင်းကို၊ သောဘောန္တိ၊ တင့်တယ်စေကုန်၏၊ အသောကပိဏ္ဍိစာရိစ၊
ပန်းသုံးဆိုင်ပင် တို့သည်လည်းကောင်း၊ နိဗ္ဗရုက္ခာစ၊ တမာပင်တို့သည်
လည်းကောင်း၊ ဝုပ္ပိဘာ၊ ပွင့်ကုန်၏၊ ဒိဗ္ဗဂန္ဓာ၊ နတ်ရန်တို့ကို၊ သမ္ပဝန္တာ၊
လျှင်စေကုန်လျက်၊ မမ၊ ငါ၏၊ အဿခံ၊ သင်ခမ်းကျောင်းကို၊ သောဘောန္တိ၊
တင့်တယ်စေကုန်၏၊ ဝုပ္ပာဂါ၊ ဝုန်ညက်ပင်တို့သည်လည်းကောင်း၊ ဝိရိ
ဝုပ္ပာဂါ၊ တောင်ဝုန်ညက်ပင်တို့သည်လည်းကောင်း၊ တိမိရာ၊ ကျည်းပင်
တို့သည်လည်းကောင်း၊ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌၊ ဝုပ္ပိတာ၊ ပွင့်ကုန်၏၊
ဒိဗ္ဗဂန္ဓာ၊ နတ်ရန်တို့ကို၊ သမ္ပဝန္တာ၊ လျှင်စေကုန်လျက်၊ မမ၊ ငါ၏၊ အဿခံ၊
သင်ခမ်းကျောင်းကို၊ သောဘောန္တိ၊ တင့်တယ်စေကုန်၏၊ နိဂ္ဂုဗ္ဗိ၊
ဆိပ်ဖလူးညှိတို့သည်လည်းကောင်း၊ သိရိနိဂ္ဂုဗ္ဗိ၊ သိရိနိဂ္ဂုဗ္ဗိပန်းတို့သည်
လည်းကောင်း၊ စမ္ပကရုက္ခာ၊ စကားပင်တို့သည်လည်းကောင်း၊ ဧတ္ထ၊ ဤ
အိုင်၌၊ ဝုပ္ပိတာ၊ ပွင့်ကုန်၏၊ ဒိဗ္ဗဂန္ဓာ၊ နတ်ရန်တို့ကို၊ သမ္ပဝန္တာ၊ လျှင်စေကုန်
လျက်၊ မမ၊ ငါ၏၊ အဿခံ၊ သင်ခမ်းကျောင်းကို၊ သောဘောန္တိ၊ တင့်တယ်
စေကုန်၏၊ တဿ၊ ထိုသင်ခမ်းကျောင်း၏၊ အဝိဒ္ဓုရေ၊ မနီးမဝေးသော
အရပ်၌၊ ပေါက္ခဏီ၊ လေးထောင့်ကန်သည်၊ စက္ကဝတ္ထု၊ ပကုဇိတာ၊ စက္ကဝက်
ဌက်တို့၏ တွန့်မြူးရာဖြစ်၏၊ မန္ဓာထကေဟိ၊ မျောက်ထွေးကူးတို့ဖြင့်လည်း
ကောင်း၊ ပရုပ္ပယထကေဟိစ၊ ပရမာကြာဥပ္ပထကြာတို့ဖြင့် လည်းကောင်း၊
သဉ္ဇန္တာ၊ ဖုံးထွင်းကုန်၏၊ အန္တောဒကာ၊ ကြည်သောနေ့၏၊ သီတဇ
လော၊ အေးသောနေ့၏၊ သုပတိတ္ထာ၊ ကောင်းသောဆိပ်ရှိ၏၊ မနောရမာ၊
နှလုံးမွေ့ထျော်ဘွယ်ရှိ၏၊ အန္တော၊ ကြည်သောနေ့သည်၊ ဗလိကသမာနာ၊
ဖန်အဆင်းရှိ၏၊ မမ၊ ငါ၏၊ အဿခံ၊ သင်ခမ်းကျောင်းကို၊ သောဘောန္တိ၊ တင့်
တယ်စေကုန်၏၊ တတ္ထ၊ ထိုအိုင်၌၊ ပရမာစ၊ ပရမာ ကြာတို့သည်
လည်းကောင်း၊ ဝုဏ္ဏုရိကာစ၊ ကြာ ဝုဏ္ဏုရိက်တို့သည် လည်းကောင်း၊
ဥပ္ပထာစ၊ ဥပ္ပထကြာတို့သည် လည်းကောင်း၊ ဝုပ္ပရေပွင့်ကုန်၏၊ မန္ဓာထ
ကေဟိ၊ မျောက်ထွေးကူးတို့ဖြင့်၊ သဉ္ဇန္တာ၊ ဖုံးထွင်းကုန်၏၊ မမ၊ ငါ၏၊
အဿမံ၊ သင်ခမ်းကျောင်းကို၊ သောဘောန္တိ၊ တင့်တယ်စေကုန်၏၊
မန္တော၊ ငါးတို့သည်၊ ပါဠိနာ၊ ငါးဖယ်တို့သည် လည်းကောင်း၊ ပါဝုတာ၊
ငါးကန်တို့ သည် လည်းကောင်း၊ ဗလဇာ၊ ငါးရန် တို့သည် လည်း
ကောင်း၊ ရုပ္ပရောဟိတာ၊ ဟင်းငံ့ငါးကြင်းတို့သည်လည်းကောင်း၊ တတ္ထ၊

ထိုအိုင်၌၊ တော၊ ထိုငါးတို့သည်၊ ဝိစရန္တာ၊ ခုတ်ပေါ်ရံ ဆန်ခုံဖြင့် ကွန်မြူ၊ ကုန်
 ၏၊ မမ၊ ငါ၏၊ အဿမံ၊ သင်္ခမ်းကျောင်းကို၊ သောဘန္တိ၊ တင့်တယ်စေကုန်၏
 ကုန္တိယာ၊ မိကျောင်းတို့သည်လည်းကောင်း၊ သံသုမာရာစ၊ ကြမ်းသော
 ငါးတို့သည်လည်းကောင်း၊ ကန္တုပါစ၊ လိပ်တို့သည်လည်းကောင်း၊ ဂဟာ၊
 ဖမ်းယူတတ်သောငါးတို့သည်၊ ဗဟူ၊ များကုန်၏၊ ဩဂါဟာ၊ ဖမ်းယူ
 တတ်ကုန်သော၊ အဇဂရာစ၊ စပါးကြီးမွေတို့သည်လည်း၊ ဗဟူ၊ များကုန်၏၊
 မမ၊ ငါ၏၊ အဿမံ၊ သင်္ခမ်းကျောင်းကို၊ သောဘန္တိ၊ တင့်တယ်စေကုန်၏၊
 ပါရေတော၊ ခိုးတို့သည် လည်းကောင်း၊ ရုပိဟံသာ၊ ဝမ်းတဲ့ဟောင်းသာတို့
 သည်လည်းကောင်း၊ စက္ကဝက္က၊ စက္ကဝက်တို့သည်လည်းကောင်း၊ နဒိစရာ။
 ဒင်ကျည်းဌက်တို့သည်လည်းကောင်း၊ ဗိန္ဒိတာ၊ ယစ်တို့သည်လည်းကောင်း၊
 သာလိကာစ၊ သာလိကာတို့သည်လည်းကောင်း၊ ဧတ္ထ၊ ဤအိုင်၌၊ သန္တိ၊ ရှိ
 ကုန်၏၊ မမ၊ ငါ၏၊ အဿမံ၊ သင်္ခမ်းကျောင်းကို၊ သောဘန္တိ၊ တင့်တယ်
 စေကုန်၏၊ အဗ္ဗဂန္တိစ၊ သရက်အနံ့ရှိသောပန်းပွင့်တို့သည်လည်း၊ နယိတာ၊
 ဆောင်အပ်ကုန်သည်ဖြစ်၍၊ ဒိဿဇေ၊ ထင်ကုန်၏၊ ကေဇုကာ၊ ဆင်သွားပင်
 တို့သည်၊ တတ္ထ၊ ထိုအိုင်၌၊ ဝုပ္ပိတာ၊ ပွင့်ကုန်သည်ဖြစ်၍၊ ဒိဗ္ဗဂန္တိ၊ နတ်၏ရ
 နံ့တို့ကို၊ သမ္ပာန္တာ၊ လျှိုင်းစကုန်ကျက်၊ မမ၊ ငါ၏၊ အဿမံ၊ သင်္ခမ်းကျောင်း
 ကို၊ သောဘန္တိ၊ တင့်တယ်စေကုန်၏၊ သိဟာစ၊ ခြင်္သေ့တို့သည်လည်း
 ကောင်း၊ ဗျုတ္တာစ၊ ကျားတို့သည် လည်းကောင်း၊ ဒိဝိစ၊ သစ်တို့သည်လည်း
 ကောင်း၊ အတ္ထကောကတရတ္ထယော၊ ဝံ ဝံ ပလ္လေတို့သည် လည်းကောင်း၊
 ဝနေ၊ တော၌၊ အနု သဗ္ဗရန္တာ၊ ထည့်လည်ကြကုန်ကျက်၊ မမ၊ ငါ၏၊ အဿမံ၊
 သင်္ခမ်းကျောင်းကို၊ သောဘန္တိ၊ တင့်တယ်စေကုန်၏၊ ဇေဇုဘာရေန၊
 ရသေ့တို့၏ပရိက္ခရာဝန်ဖြင့်၊ ဘရိတာ၊ ပြည့်ကုန်သော၊ အဇိန္ဒတ္ထရဝါသိနော
 သစ်နက်ရေတည်းဟူသောအပေါ်ရုံရှိသောရသေ့တို့သည်၊ ဝနေ၊ တော၌၊
 အနု သဗ္ဗရန္တာ၊ ထည့်လည်ကြကုန်သည်ဖြစ်၍၊ မမ၊ ငါ၏၊ အဿမံ၊ သင်္ခမ်း
 ကျောင်းကို၊ သောဘန္တိ၊ တင့်တယ်စေကုန်၏၊ ဧတေ၊ ထိုရသေ့တို့
 သည်၊ အဇိနာနိ၊ သစ်နက်ရေတို့ကို၊ ခရာ၊ ဆောင်ကုန်၏၊ နိပကာ၊ ပါဠိဟာရိ
 ယဉ္ဇာထံဖြင့်ရင့်ကျက်ကုန်သော၊ သန္တုဂ္ဂန္တိနော၊ ဖြစ်သောငြိမ်သက်ခြင်းရှိ
 ကုန်သော၊ အပ္ပဟာရာ၊ နည်းသော အာဟာရရှိကုန်သော၊ သဗ္ဗေ၊ အလုံးစုံကုန်
 သော၊ တော၊ ထိုရသေ့တို့သည်၊ မမ၊ ငါ၏၊ အဿမံ၊ သင်္ခမ်းကျောင်းကို၊
 သောဘန္တိ၊ တင့်တယ်စေကုန်၏၊ ခါရိဘာရံ၊ ရသေ့တို့၏ ပရိက္ခရာဝန်
 ကို၊ ဂဟေတွာနု၊ ယူ၍၊ တဒါ၊ ထိုအခါ၌၊ ဝနံ၊ တောသို့၊ အတ္ထောဂယျ၊ သက်

ဝင်၍၊ မူလပထာနိ၊ သင်္ဂြိုဟ်သင်္ဂါယိတီ၊ ကိ၊ ဘုဒ္ဓန္တံ၊ စားကြကုန်လျက်၊
 တဒါ၊ ထိုအခါ၌၊ အဿမေ၊ သင်္ဂါယိတီ၊ ကျောင်း၌၊ ဝသန္တိ၊ နေကုန်၏။ ။ တေ၊
 ထိုရသေ့၊ တို့သည်၊ ဒါရုံ၊ ထင်းကို၊ နအာဟရန္တိ၊ မဆောင်ကုန်၊ ဥဒကံ၊
 သောက်ရေကို လည်းကောင်း၊ ပါဒစောဝနံ၊ ခြေဆေးရေကိုလည်း
 ကောင်း၊ နအေယရန္တိ၊ မဆောင်ကုန်၊ သဗ္ဗေသံ၊ အလုံးစုံကုန်သောရသေ့
 တို့၏၊ အာနုဘာဝေန၊ အာနုဘော်အေးဖြင့်၊ သဟမေဝ၊ အလိုလိုသာလျှင်း
 အာဟရိယတိ၊ ဆောင်၏။ ။ ရုက္ခာသီတိ၊ သဟဿာနိ၊ ရှစ်သောင်းလေး
 ထောင်ကုန်သော၊ ဣသယော၊ ရသေ့၊ တို့သည်၊ ဧတ္တ၊ ဤအရပ်၌၊ သမာဂတာ၊
 စည်းဝေးကုန်၏၊ သဗ္ဗေဝ၊ အလုံးစုံသောရသေ့၊ တို့သည်သာလျှင်၊ ဧတေ၊ ထို
 ရသေ့၊ တို့သည်၊ ဈာယိနေ၊ ဈာန်ဝင်စားကုန်၏၊ ဥတ္တမတ္တဂဝေသနာ၊ မြတ်
 သောအကျိုးကိုရှာကုန်၏။ ။ ဝပသိနာ၊ ခြံခြံသောအကျင့်ရှိကုန်၏၊ ဗြဟ္မ
 စာဓိ၊ မြတ်သောအကျင့်ရှိကုန်၏။ ဝတေ၊ အကျင့်၌၊ စောဒေန္တော၊ တိုက်တွန်း
 အပ်ကုန်သည်ဖြစ်၍၊ အပ္ပနာ၊ ဈာန်ဝင်စားလေ့ရှိကုန်၏၊ သဗ္ဗေ၊ အလုံးစုံကုန်
 သောရသေ့၊ တို့သည်၊ အပ္ပရာဝစရာ၊ ကောင်းကင်၌သွားကုန်သည်ဖြစ်၍၊
 တဒါ၊ ထိုအခါ၌၊ အဿမေ၊ သင်္ဂါယိတီ၊ ကျောင်း၌၊ ဝသန္တိ၊ နေကုန်၏။ ။ ပဗ္ဗာ
 ဟံ၊ ငါးရက်တကြိမ်၊ သန္နိပတန္တိ၊ စည်းဝေးကုန်၏၊ ဧကဝ္ဗါ၊ တည်ကြည်ကုန်
 ၏၊ သန္တု၊ ရတ္တိနေ၊ မြစ်သောငြိမ်သက်ခြင်းရှိကုန်၏၊ အညောညံ၊ အချင်းချင်း
 အင်္ဂါဝါဒေတွာ၊ ရှိရှိ၍၊ ဒိသာရခါ၊ အရပ်မျက်နှာသို့ရှေးရှု၊ ပတ္တမန္တိ၊ ဗဲသွား
 ကုန်၏။ ။ ဇိနေ၊ မာရ်ငါးပါးကိုအောင်တော်မူပြီးသော၊ သဗ္ဗဓမ္မာနုပါရ
 ဂူ၊ ခပ်သိမ်းကုန်သော တရားတို့၏ ဆုံးကမ်း ရောက်သော၊ ပဒုရတ္တရော
 နာမ၊ ပဒုရတ္တရအမည်တော်ရှိသော၊ ဇိနေ၊ မြတ်စွာထုရားသည်၊ တမန္တ
 ကာရံ၊ မောဟတည်းဟူသောအဓိကံကို၊ ဝိမေဝိမေန္တေ၊ ပယ်ပျောက်
 လျက်၊ တာဝဒေ၊ ထိုခဏ၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ ။ မမ၊ ငါ၏၊ အဿမဿာ
 မန္တော၊ သင်္ဂါယိတီ၊ အနီး၌၊ မဟိန္ဒိကော၊ ကြီးသော တန်ခိုးရှိသော၊
 ယက္ခော၊ နတ်သည်အာသိ၊ ဖြစ်၏၊ သော၊ ထိုနတ်သည်၊ သမ္ပန္နံ၊ သစ္စာ
 လေးပါးကို သိတော်မူသော၊ ဇေယျတ္တမနာယကံ၊ ပဒုရတ္တရမြတ်စွာ
 ထုရားကို၊ မေ၊ ငါအား၊ သံသိတ္ထံ၊ ပြောကြား၏၊ ပဒုရတ္တရော၊ ပဒုရတ္တရအ
 မည်တော်ရှိသော၊ မဟာရနိ၊ ရဟန်း၊ မြတ်ဖြစ်တော်မူသော၊ ဇေယျော
 ဗုဒ္ဓေါ၊ ဤထုရားသည်၊ သရပုဏ္ဏော၊ ပွင့်တော်မူ၏။ ။ မာရိယ၊ ရသေ့၊ ဝိပ္ပံ၊ လျှင်
 စွာ၊ ဝတံနာ၊ သွား၍၊ ပယ်ရပါသ၊ ဆည်းကပ်ထား၊ ဣတိ၊ ဤသို့၊ သံသိတ္ထံ၊
 ပြောကြား၏။ ။ ယက္ခဿ၊ နတ်၏၊ ပစနံ၊ စကားကို၊ သုတ္တံ၊ ကြား၍၊ ဝိပ္ပသန္တေန

ကြည်ဆင်သော၊ စေတသော၊ စိတ်ဖြင့်၊ အသမာ၊ သင်္ခမ်းကျောင်းကို၊ သံ
 သာမေတွာန၊ သိရှိ၍၊ တဒါ၊ ထိုမခါ၌၊ ဝိဝိနာ၊ တောမှ၊ နိက္ခမိ၊ ထွက်ပြီး ။
 စေထေ၊ ဝုခိုး၌၊ ဒဗ္ဗမာနမိန္ဒု၊ မီးထောင်သောသူကဲ့သို့၊ အသမာ၊ သင်္ခမ်း
 ကျောင်းမှ၊ နိယုမိတွာန၊ ထွက်၍၊ ဧကရတ္တိ၊ တညဉ့်၊ နိဝါသေတွာ၊ နေ၍၊
 ဝိနာယကံ၊ မြတ်စွာဘုရားသို့၊ ဥပဂစ္ဆိ၊ ကပ်ပြီး၊ ။ ထောကဝိဒု၊ ထောက
 သုံးပါးကိုသိတော်မူသော၊ အာဟုတိနံ၊ အဝေးမှဆောင်အပ်သောအပူဇော်
 ကို၊ ပဒိုဂ္ဂဟော၊ ခံတော်မူထိုက်သော၊ ပဒုရတ္တရော၊ ပဒုရတ္တရမြတ်စွာဘု
 ရားသည်၊ စတုသစ္စံ၊ သစ္စာလေးပါးတရားကို၊ ပကာသေန္တော၊ ပြတော်မူ
 ထွက်၊ အမတ်စံ၊ နိဗ္ဗာန်ကို၊ ဒေသေသိ၊ ဟောတော်မူ၏၊ ။ သဗ္ဗညုပဒုမံ၊
 ကောင်းစွာပွင့်သောပဒုမာကို၊ ဂဗ္ဘ၊ ယူ၍၊ မဟေသိနော၊ မြတ်စွာဘုရား
 အား၊ ဥပဂတ္တာန၊ ကပ်၍၊ ပသန္တမိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သု
 မနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ အဘိရောပယိံ
 တင်လှူပူဇော်ပြီး၊ ။ သမ္ပန္နံ၊ သစ္စာလေးပါးတရားကိုသိတော်မူသော၊ ဇ
 လဇုတ္တမနာယကံ၊ ပဒုရတ္တရမြတ်စွာဘုရားကို၊ အဇိနံ၊ သစ်နက်ရေကို၊ ဧကံ
 သံ၊ ထက်ဝဲဘဘက်ပရိုးထက်၌၊ ကတွာ၊ တင်သည်ကိုပြု၍၊ ထောကနာယ
 ကံ၊ မြတ်စွာ ဘုရားကို၊ သန္တမိံ၊ ပြီးမွမ်းပြီး ။ သမ္ပုဒ္ဓေါ၊ မြတ်စွာဘုရား
 သည်၊ ယေနဉာဏေန၊ အကြင် ဉာဏ်တော်ဖြင့်၊ ဣဟ၊ ဤထောက၌၊ အ
 နာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝသတိ၊ နေ၏၊ တံဉာဏံ၊ ထိုဉာဏ်တော်
 ကို၊ ကိတ္တပိဿာမိ၊ ကြားအံ့၊ ဘာသတော၊ ဟောတော်မူသော၊ မမ၊ ဝါ၏၊
 ဝစနံ၊ စကားကို၊ သုတာထ၊ နာကြကုန်လော့၊ ။ သံသယဓုသောတံ၊ သံသ
 ရာအယဉ်ကို၊ ဆိန္ဒုတွာ၊ ဖြတ်၍၊ သဗ္ဗပါဏိနံ၊ အလုံးစုံသောသတ္တဝါတို့ကို၊
 တာဓေသိ၊ ကူးမြောက်စေတော်မူ၏၊ တဝ၊ အရှင်ဘုရား၏၊ ဓမ္မံ၊ ထရားထော်
 ကို၊ သုဏိတွာန၊ နာ၍၊ တေ၊ ထိုသူတို့သည်၊ တဗ္ဗာသောတံ၊ တဗ္ဗာတည်း
 ဟူသောအယဉ်ကို၊ တရန္တိ၊ ကူးမြောက်ကုန်၏၊ ။ တုဝံ၊ အရှင်ဘုရား
 သည်၊ ပါဏိနံ၊ သတ္တဝါတို့၏၊ သတ္တဝေ၊ ဆရာထည်းမည်၏၊ ဧကတုစ၊ မှန်
 ကင်းထည်းမည်၏၊ ဓဇောစ၊ တံခွန်သ ဖွယ်ထည်းဖြစ်၏၊ ယုပေါစ၊ ယာဇ်
 တိုင်သဖွယ်ထည်းဖြစ်၏၊ ပရာယနော၊ ထည်းလျောင်းရာဖြစ်၏၊ ပတိဋ္ဌာစ၊
 ထည်ရာထည်းဖြစ်၏၊ ဒိဝေါစ၊ မြို့ရာကျွန်းထည်းဖြစ်၏၊ ဗ္ဗိပဒုတ္တမော၊ အခြေ
 နှစ်ဖွာလှနတ်ဗြဟ္မာသတ္တဝါတို့ထက်မြတ်တော်မူ၏၊ ။ ထောကော၊ ထော
 က၌၊ ယာဝဓာ၊ အကြင်မျှလောက်၊ ဂဏိနော၊ ရိုဏ်းဆရာကိုကို၊ သတ္တဝါ
 ဟာ၊ သတ္တဝါတို့ဟူ၍၊ ပရစ္စဓေ၊ ဆိုအပ်ကုန်၏၊ သဗ္ဗညု၊ မြတ်စွာဘုရား၊

တုဝံ၊ အရှင်ထုရားသည်၊ အဂ္ဂေါ၊ မြတ်သည်၊ အထိ၊ ဖြစ်၏၊ တော၊ ထိုကိုယ်၊ ဆရာတို့သည်၊ တဝ၊ အရှင်ထုရား၏၊ အန္တောဂမာဝ၊ အတွင်း၌ ဝင်ကုန်သည် သာသျှင်တည်း၊ သဗ္ဗညု၊ မြတ်စွာထုရား၊ တဝ၊ အရှင်ထုရား၏၊ ဥာထေန၊ ဥာဏ်တော်ဖြင့်၊ ဗဟု၊ များစွာသော၊ ဇနတ်၊ လူများအပေါင်းကို၊ တာရေထိ၊ ကူးမြောက်စေတော်မူ၏၊ တဝ၊ အရှင်ထုရားအား၊ ဒဿနံ၊ ဝမ်းဖြင့်ရခြင်းကို၊ ဆာဂမ္မာစွဲ၍၊ ဒုက္ခဿန္တံ၊ ဒုက္ခ၏အဆုံးကို၊ ကရိယာရေ၊ ပြုကုန်လတ္တံ့၊ စက္ခုမ၊ မြတ်စွာထုရား၊ ထောကော၊ ထောက၌၊ ယေကေစိ၊ ခပ်သိမ်းကုန်သော၊ ဂန္ဓဇာတာ၊ နံ့သာအပေါင်းတို့သည်၊ ဝါယန္တိ၊ ထိုင်ကုန်၏၊ ဝုညက္ခတ္တေ၊ ကောင်း မှု၏ပိုက်ပြီး ရာလယ်မြေကောင်း သဗ္ဗထံဖြစ်သော၊ မဟာရုနေ မြတ်စွာထုရား၊ တဝ၊ အရှင်ထုရား၏၊ ဂန္ဓသမော၊ အနံ့ နှင့်တူသောရနံ့သည်၊ နုတ္တိ၊ မရှိ၊ စက္ခုမ၊ မြတ်စွာထုရား၊ တံရုတ္တု၊ နယောနိ၊ တံရုတ္တုနှင့်တဝကိုလည်းကောင်း၊ နိရယံ၊ ငရဲကိုလည်းကောင်း၊ ပရိမောပေဟိ၊ လွတ်စေသော၊ မဟာရုနေ၊ မြတ်စွာထုရား၊ တွံ၊ အရှင်ထုရားသည်၊ အသင်္ခတံ၊ ကံစိတ်ဥတုအာဟာရတည်းဟူသော အကြောင်းတရားထေးပါးတို့သည် မြဲမြံခြင်းကင်းသော၊ သန္တံ၊ ငြိမ်သက်သော၊ ပဒေ၊ နိဗ္ဗာန်ကို၊ ဒေသေဟိ၊ ဟောတော်မူပါလော့၊ ထောကဝိဒ္ဓု၊ ထောကသုံးပါးကို သိတော်မူသော၊ အာဟုတိနံ၊ အဝေးမှ ဆောင်အပ်သော အပူဇော်ကို၊ ပဋိဂ္ဂဟော၊ ခံတော်မူထိုက်သော၊ ပရုရုတ္တရော၊ ပရုရုတ္တရ မြတ်စွာထုရားသည်၊ ထိက္ခုသံစော၊ ရဟန်းသံဃာ၌၊ နိဝါဒိတွာ၊ ထိုင်တော်မူ၍၊ ဣမာဂါထာ၊ ဤဂါထာတို့ကို၊ အတာသထ၊ ဟောတော်မူ၏၊ ယေမ၊ အကြွပ်သူသည်၊ မေ၊ ငါထုရား၏၊ ဥာတံ၊ ဥာဏ်တော်ကို၊ ပသန္နော၊ ကြည်ညိုသည်ဖြစ်၍၊ ဒေ၊ ဟိပါဏိထိ၊ ငမိထက်တို့ဖြင့်၊ အပူဇေထိ၊ ပူဇော်၏၊ တံ၊ ထိုသူကို၊ အဟိ၊ ငါထုရားသည်၊ ကိတ္တယိသာမိ၊ ကြားနားဘာသာတော၊ ဟောတော်မူသော၊ မမ၊ ငါထုရား၏၊ ဝစနံ၊ စကားတော်ကို၊ သုဏ္ဍထာ၊ နာကြကုန်ထော့၊ တံ၊ သက္ကပ္ပသဟာသာနိ၊ ကမ္ဘာသုံးသောင်းတို့ပတ်လုံး၊ ဒေဝလောကေ၊ နတ်ပြည်၌၊ ရမိသာတိ၊ မွေ့ထျော်ရလတ္တံ့၊ သဟာသာက္ခတ္တံ၊ အကြိမ်တလောင်းတိုင်တိုင်၊ စက္ကဝတ္တံ၊ စကြာရတနာကိုလည်စေတတ်သော၊ ရာဇာ၊ စကြာမင်းသည်၊ တုပိသာတိ၊ ဖြစ်လတ္တံ့၊ သုဗန္ဓုနာမ၊ ကောင်းသောထာတ်မည်သည်ကိုကား၊ လန္ဒေါ၊ ရအပ်သည်၊ အဓိ၊ ဖြစ်၏၊ သုဗ္ဗတံ၊ ကောင်းသော အကျင့်ရှိတော်မူသော မြတ်စွာထုရားကို၊ ထော၊ ယထိတွာန၊ နှစ်သက်စေ၍၊ သဗ္ဗာသဝေ၊ အလုံးစုံသော အာသဝေါတရားတို့ကို၊ ပရိညာယ၊ ဝိုင်းခြား၍၊ အနာသဝေါ၊ အာ

သဝေါမရှိတဲ့၊ ဝိဟရာမိ၊ နေရ၏။ မထွ်၊ ငါသည်၊ ကိထေသော၊ ကိထေ
 သာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟရာမိ၊ နေရ၏။ မေ၊
 ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ)၊
 သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ ထေးပါးကုန်
 သော၊ မပိုသန္တိဒါစ၊ မပိုသန္တိဒါတို့ကိုထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ကုန်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 သက်ကော်ရှိသော၊ ဥဒေနောထေရော၊ ဥဒေနမထေရ်သည်၊ ဣမာဂါထာ
 ယော၊ ဤဂါထာတို့ကို၊ အတာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာ
 နုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဥဒေနတ္ထေရဿ၊ ဥဒေနမ
 ထေရ်၏၊ ဒသမံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သတ္ထေ၊
 ပြီးပြီ။ ။

ဥဒါနံ၊ ဥဒါနိသည်ကား၊ မေတ္ထေယျော၊ မေတ္ထေယျမထေရ်၊ ပုတ္တထေ
 ရောစ၊ ပုတ္တမထေရ်၊ မေတ္တဂူ၊ မေတ္တဂူမထေရ်၊ ခေတကော၊ ခေတက
 မထေရ်၊ ဥပသိဝေါ၊ ဥပသိဝမထေရ်၊ အထ၊ ထိုမှကပါး၊ နန္ဒော၊ နန္ဒမထေရ်၊
 ဟေမကော၊ ဟေမကမထေရ်၊ တဟိံ၊ ထိုဝင်၌၊ သတ္တမော၊ ခုနစ်ယောက်မြောက်
 သော၊ တောဒေယျော၊ တောဒေယျမထေရ်၊ ဇတုကတ္တိစ၊ ဇတုကတ္တိ
 မထေရ်၊ မဟာရသော၊ များသော အဋ္ဌိအရံရှိသော၊ ဥဒေနောစ၊ ဥဒေန
 မထေရ်၊ ဣတ္ထံ၊ ဤဝင်၌၊ အထိကိတိကိရတ္တရံ၊ ရှစ်ဆဲ့သုံးဂါထာအလွန်ရှိ
 ကုန်သော၊ တိကိဂါထာသတာနိ၊ သုံးရာသောဂါထာတို့တည်း၊ ကေစတ္တာ
 လီသမော၊ လေးဆဲ့တခုမြောက်သော၊ မေတ္ထေယျဝဂ္ဂေါ၊ မေတ္ထေယျဝင်
 သည် နိဗ္ဗိတာ၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၄၂-ဘဒ္ဒါထိဝင်-၄၁၃-ဘဒ္ဒါလိတ္ထေရုဒ ပဒါနိ။

☸ အဂ္ဂေါ၊ မြတ်တော် မူသော၊ ကာရုဏိကော၊ ကမ္ပဏာ ရှိတော်မူ
 သော၊ မုနိ၊ ရဟန်း၊ မြတ်ဖြစ်တော်မူသော၊ သုမေခေနာမ၊ သုမေခေအမည်
 တော်ရှိသော၊ သမ္ပဒ္ဓေါ၊ သစ္စာထေးပါး တရားကို သိတော်မူသော၊ ထော
 ကဂ္ဂေါ၊ မြတ်စွာဘုရားသည်၊ ဝိဝေကကာမော၊ ဆိတ်ငြိမ်ရာကုန်အလိုတော်ရှိ
 သည်ဖြစ်၍၊ ဟိမဝန္တာ၊ ဟိမဝန္တာသို့၊ ဥပါဂမိ၊ ကပ်တော်မူ၏။ သုမေခေ၊ သု
 မေခေအမည်တော်ရှိသော၊ ထောကနာယကော၊ မြတ်စွာဘုရားသည်၊ ဟိမ
 ဝန္တာ၊ ဟိမဝန္တာသို့၊ အတ္ထောဂါဟေတွာ၊ သက်ဝင်၍၊ ပလ္လုကံ၊ ထက်ဝယ်ကို၊

အာထုဖိတွာန၊ နေဇွါ၊ ပုရိသုတ္တံမော၊ မြတ်စွာထုရားသည်၊ နိဝါဒိ၊ ထိုင်တော်
မူ၏။ သုမေဝေ၊ သုမေဝေအမည်တော်ရှိသော၊ လောကနာယကော၊
လောကကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ ပုရိသုတ္တံမော၊ လောက၌ား
မြတ်မြတ်တော်မူသော၊ သောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားသည်၊ သမာပဇ္ဇော၊
သမာပတ်ဝင်စားသည်ဖြစ်၍၊ သတ္တရတ္တိဒိဝံ၊ ခုနစ်နေ့ခုနစ်ည၌ တို့ပတ်ထုံး၊
နိဝါဒိ၊ ထိုင်နေတော်မူ၏။ အဟံ၊ ငါသည်၊ ခါရိဘာရံ၊ ရသေ့တို့၏ပရိက္ခရာ
ဝန်ကို၊ ဂဟေတွာန၊ ယူ၍၊ ဝနံ၊ တောသို့၊ အဇ္ဈောဂယိံ၊ သက်ဝင်ပြီ၊ တတ္ထ၊ ထို
တော၌၊ ဩဗာတိဗ္ဗိ၊ ဩဗာကိုလွန်မြောက်တော်မူသော၊ အနာသဝံ၊ အာသ
ဝေါကင်းတော်မူသော၊ သမ္ပုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဗ္ဗုဿာထိံ၊ မြင်ပြီ။
သဗ္ဗန္တိ၊ တံမြက်စီးကို၊ ဂဟေတွာန၊ ယူ၍၊ အဿမံ၊ သင်ခမ်းကျောင်းကို၊
သဗ္ဗန္တိတွာန၊ တံမြက်ထုတ်၍၊ စတုဒဗ္ဗေ၊ သစ်သားထေးချောင်းတို့ကို၊ ဝှပေ
တွာန၊ ထား၍၊ မဏ္ဍပံ၊ မဏ္ဍပ်ကို၊ တဒါ၊ ထိုအခါ၌၊ အကသယိံ၊ ပြုပြီ။
အဟံ၊ ငါသည်၊ သာယပုဗ္ဗံ၊ အင်ကြင်းပန်းကို၊ အာဟရိတွာ၊ ဆောင်၍၊ မဏ္ဍ
ပံ၊ မဏ္ဍပ်ကို၊ ဝာဒယိံ၊ ရိုးပြီ။ ပသန္တိတ္ထော၊ ကြည်ညိုသောစိတ်ရှိသည်
ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ တထာဂတံ၊ မြတ်စွာထုရားကို၊ အ
ဘိဝန္ဓိံ၊ ရှိခိုးပြီ။ သုမေဝေ၊ ကောင်းသောပညာရှိသော၊ ဘုရိပဏ္ဍံ၊ မြေ
ကြီးအထုနှင့်တူသောပညာရှိတော်မူသော၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာထုရား
ကို၊ သုမေဝေတိ၊ သုမေဝေဟူ၍၊ ဝဒန္တိ၊ ဆိုကုန်၏။ ဘိက္ခုသံစော၊ ရဟန်း
သံစော၌၊ နိဝါဒိတွာန၊ ထိုင်တော်မူ၍၊ ဣမာဂါတာ၊ ဤဂါထာတို့ကို၊ အဘာ
သထ၊ ဟောတော်မူ၏။ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ ဝိရံ၊ စကားတော်ကို၊
အညာယ၊ သိ၍၊ သဗ္ဗဒေဝါ၊ အစိုးရသောနတ်တို့သည်၊ သမာဂရံ၊ အညီ
အညွတ်စည်းဝေးကုန်၏၊ အသံသယံ၊ မချွတ်၊ စက္ခုမာ၊ စက္ခုငါးပါးရှိတော်
မူသော၊ ဗုဒ္ဓသေဋ္ဌော၊ ထုရားမြတ်သည်၊ ဓမ္မံ၊ တရားတော်ကို၊ ဒေသေတိ၊
ဟောတော်မူလတ္တံ့။ အာဟုတိနံ၊ အဝေးမှဆောင်အပ်သော၊ အပူဇော်တို့
ကို၊ ပရိဂ္ဂဟော၊ ခံတော်မူထိုက်သော၊ သုမေဝေနာမ၊ သုမေဝေအမည်တော်
ရှိသော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ဒေဝသံစော၊ နတ်အပေါင်း၌၊ နိဝါဒိ
တွာန၊ ထိုင်တော်မူ၍၊ ဣမာဂါတာ၊ ဤဂါထာတို့ကို၊ အဘာသထ၊ ဟော
တော်မူ၏။ သော၊ အကြင်သူသည်၊ မေ၊ ငါထုရားအား၊ သတ္တဝယံ၊ ခုနစ်ရက်
ပတ်ထုံး၊ သာယာဝေဒိတံ၊ အင်ကြင်းပန်းဖြင့်ရိုးအပ်သော၊ မဏ္ဍပံ၊ မဏ္ဍပ်
ကို၊ ဝေရယိ၊ ဆောင်၏၊ တံ၊ ထိုသူကို၊ အဟံ၊ ငါထုရားသည်၊ ကိတ္တယိ၊ သာမိ
ကြားအံ့၊ ဘာသဟော၊ ဟောတော်မူသော၊ မမ၊ ငါ၏၊ ဝစနံ၊ ကားကို၊ သုတာ

ထ၊နာကြွကုန်ထော၊ ၊ဒေဝဘူတော၊နတ်ဖြစ်၍ဖြစ်သော်လည်းကောင်း၊
မနုဿော၊လူဖြစ်၍ဖြစ်သော်လည်းကောင်း၊ ဟေမဝဇ္ဇော၊ရွှေအဆင်းရှိ
သည်၊သဏ္ဍိယာတိ၊ဖြစ်လတ္တံ့၊ ၊ပဟုတဘောဂေါ၊များသော စည်းစိမ်ဥစ္စာရှိ
သည်၊ ပုဂ္ဂတောန၊ဖြစ်၍၊ကောမဘောဂိ၊ကောမကိုသုံးဆောင်ခံစားသည်၊ဘဗိ
ယာတိ၊ဖြစ်လတ္တံ့၊ ၊သဗ္ဗထကောရဘူထိတာ၊ ခပ်ထိမ်းသောအဆင်တန်ဆာ
တို့ဖြင့် တန်ဆာဆင်အပ်ကုန်သော၊ သုဝဇ္ဇကုတ္တံ၊ရွှေကြိမ်တို့ဖြင့်ခက်အပ်
ကုန်သော၊ မာတင်္ဂါ၊ကြိုးသောအင်္ကျီကုန်သော၊ ဟေမကပ္ပနိဝါသယ၊
ရွှေတန်ဆာတို့ဖြင့် ဖုံးထွမ်းအပ်ကုန်သော၊ တောမမုက္ခိယပါဏိတိ၊ထွံ
ရှည်ချွန်းလက်စွဲကုန်သော၊ ဂါမဏိယေတိ၊ဆင်းစီးသူရဲတို့သည်၊အာရု
ဠာ၊စီးအပ်ကုန်သော၊ သဗ္ဗိနာဂယဟဿာနိ၊ခြောက်သောင်းသောဆင်တို့
သည်၊သာယံပါ၊တာ၊ညဉ့်နံနက်၊ ဥပဋ္ဌာနံ၊ခစားခြင်းငှါ၊ဣဓံနရံ၊ဤသူသို့၊
အာဂမိယန္တိ၊လာကုန်လတ္တံ့၊ အယံနရော၊ဤသူသည်၊ တေဟိနာဂေဟိ၊ထို
ဆင်တို့ဖြင့်၊ပရိဝုတော၊ခြံရံထွက်၊ရခိယာတိ၊မွေ့လျော်လတ္တံ့၊ ၊သဗ္ဗာ
ထကောရဘူထိတာ၊ အထုံးရံ၊မြင်းတန်ဆာတို့ဖြင့်တန်ဆာဆင်အပ်ကုန်သော
ဇာဟိယာ၊ဇာတ်အမ်းဖြင့်၊ အာဇာနိယာဝ၊အာဇာနည်လည်းဖြစ်ကုန်သော၊
သိန္ဓဝါ၊ သိန္ဓောမျိုးလည်းဖြစ်ကုန်သော၊ သိဗဝါဟိနော၊လျှင်စွာဆောင်
ကုန်သော၊ဣန္ဒြိယာစာပဓာနိတိ၊ သက်တင်ရေးကဲ့သို့သောလေးကိုဆောင်
ကုန်သော၊ဂေါမဏိယေတိ၊မြင်းသူရဲတို့သည်၊ အာရုဠာ၊တက်စီးအပ်ကုန်
သော၊သဗ္ဗိအယဟဿာနိ၊ခြောက်သောင်းသောမြင်းတို့သည်၊ ဣဓံ၊ဤသူ
ကို၊နိစ္စံ၊ အဖြူ၊ ပရိဝါရေယန္တိ၊ ခြံရံကုန်လတ္တံ့၊ ဣဒံပလံ၊ ဤအကျိုး
သည်၊ဗုဒ္ဓပူဇာယ၊ထုရားကိုပူဇော်ခြင်း၏၊ပလံ၊အကျိုးတည်း၊ ။ ၊သဗ္ဗာ
ထကောရဘူထိတာ၊ အထုံးရံသော ရထားတန်ဆာတို့ဖြင့်တန်ဆာဆင်အပ်
ကုန်သော၊ ဗိပါသေနကံရေဖြင့်ဖုံးကုန်သော၊အထောပိ၊ထိုမှတပါးလည်း၊
ဝေယံ၊ဤ၊ ကျားရေဖြင့် ဖုံးအပ်ကုန်သော၊ သန္ဓုဒ္ဓါ၊မြဲစွာ၊ဖွဲ့အပ်ကုန်သော၊
ဥသထိ တဒ္ဓဇာ၊ စိုက်ထောင် အပ်သော ရထားတံခွန် ရှိကုန်သော၊ စာပ
ဟာ၊သ္မဟိ၊ ထေးဆက်စွဲကုန်သော၊ ဇိတ္တိတိ၊မိန့်ညှိဝတ်ကုန်သော၊ ဂါမဏိ
ယေတိ၊ရထားစီးသူရဲတို့သည်၊အာရုဠာ၊တက်စီးအပ်ကုန်သော၊သဗ္ဗိရထ
ယဟဿာနိ၊ ခြောက်သောင်းသော ရထားတို့သည်၊ ဣဓံ၊ဤသူကို၊နိစ္စံ၊
အဖြူ၊ပရိဝါရေယန္တိ၊ ခြံရံကုန်လတ္တံ့၊ ဣဒံပလံ၊ဤသူကျိုးသည်၊ ဗုဒ္ဓပူဇာ
ယ၊ထုရားကို ပူဇော်ခြင်း၏၊ ပလံ၊အကျိုးတည်း၊ ။ ၊သဗ္ဗသော၊အခြင်း
ခပ်ထိမ်း၊ ပရိဝု၊စွာနိ၊ပြည့်စုံကုန်သော၊ သဗ္ဗိဂါမသံဟဿာနိ၊ ခြောက်

သောင်းသောရွာတို့သည်လည်းကောင်း၊ သဗ္ဗသော၊ အချင်းခပ်သိမ်း၊ သုသ
မိဒ္ဓါနံ၊ အလွန်ပြည့်စုံကုန်လုံကြွယ်ဝကုန်သော၊ ဗဟုတနေ ခညာနိ၊ များ
သောဥစ္စာပေါးတို့သည် လည်းကောင်း၊ သဒါ၊ အခါခပ်သိမ်း၊ ပါတုတမိ
သာန္တိ၊ ထင်ရှားဖြစ်ကုန်ထတ္တံ၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ တုရား
ကိုပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ ပဟတ္တိစ၊ ဆင်တို့သည်လည်း
ကောင်း၊ အသိသာစ၊ မြင်းတို့သည်လည်းကောင်း၊ ရထာစ၊ ရထားတို့သည်
လည်းကောင်း၊ ပတ္တိစ၊ ခြေသည်တို့သည်လည်းကောင်း၊ စတုရီနိ၊ အင်္ဂါ
လေးပါးရှိသော၊ သေနစ၊ စစ်သည်တို့လည်းကောင်း၊ ဣမံ၊ ဤသို့ကို၊ နိပ္ပံ
အမြဲပရိဝါရေသာန္တိ၊ ခြံရံကုန်ထတ္တံ၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ
တုရားကိုပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ အဗ္ဗာရသောကဗ္ဗသတော၊
တထောင်ရှစ်ရာ ကမ္ဘာတို့ပတ်လုံး၊ ဒေဝဇောကေ၊ နတ်ပြည်၌၊ ရမိဿ
တိ၊ မွေ့လျော်လတ္တံ၊ သဟဿကမ္ဘတ္တံ၊ အကြိမ် တထောင် တိုင်တိုင်၊
စက္ကာတ္တိ၊ စကြာရတနာကို လည်စေ တတ်သော၊ ရာဇာ၊ စကြာမင်း
သည်၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ သတာနိ တိ၊ ကိစ္စတ္တုပ္ပ၊ အကြိမ် သုံးရာ
တိုင်တိုင်လည်း၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ ကရိဿတိ၊ ပြုလတ္တံ့၊
ဝိပုလံ၊ ဖြန့်ပြောသော၊ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်၏ အဖြစ်သည်၊ ဂထာန
တော၊ ဂထာနးအရေအတွက်အားဖြင့်၊ အသင်္ခယံ၊ မရေတွက်နိုင်၊ ဟိံ
သကပ္ပသဟဿမ္ဘိ၊ ကမ္ဘာသုံးသောင်းထက်၌၊ ဩက္ကာကကုလသမ္ဘဝေါ၊
တတိယဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမော၊
ဂေါတမအမည်ရှိသော၊ သတ္ထာ၊ မြတ်စွာတုရားသည်၊ ဇောကေ၊ ဇော
ကမ္ဘာ၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တသး၊ ထိုဂေါတမမြတ်စွာတုရား၏၊
ဓမ္မေသုဆထံပါးသောတရားကို၌၊ ဒါယာဒေါ၊ အပွေခံသည်၊ ဩရသော၊
ရင်၌ဖြစ်သောတရားဖြင့်ဖြစ်သည်၊ ဓမ္မနိစ္ဆိတော၊ တရားသည်ဟန်ဆင်းစင်
သည်၊ ယုတ္တာ၊ ဖြစ်၍၊ သဗ္ဗာသဝေ၊ အထုံးရုံသော အာသဝေါတရားတို့ကို၊
ပရိညာယ၊ ပိုင်းခြား၍၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရိဿတိ၊ နေရ
လတ္တံ့၊ ဟိံ သကပ္ပသဟဿမ္ဘိ၊ ကမ္ဘာသုံးသောင်းထက်၌၊ ဇောကနာယကံ၊
မြတ်စွာတုရားကို၊ အဒ္ဓဝံ၊ မြင်ပြီး၊ ဧတ္ထန္တရံ၊ ဤအကြားကို၊ ဥပါဒါယ၊ စွဲ၍၊
အမတ်ပဒံ၊ အမြိုက်နိဗ္ဗာန်ကို၊ ဂဝေထိံ၊ ရှာဖွေပြီး၊ မယျံ၊ ငါ့အား၊ ထာဘာ
အရတော်စွာ၊ မေ၊ ငါသည်၊ သုလဒ္ဓံ၊ ကောင်းစွာရအပ်ပြီ၊ ယံအဟံ၊ အကြင်
ငါသည်၊ ဉာတိဿ၊ သနံ၊ အဆွေအမျိုးသာသနာတော်ကို၊ သုလဒ္ဓံ၊ ကောင်း
စွာရအပ်ပြီ၊ တိသောဝိဇ္ဇာ၊ သုံးပါးသော ဝိဇ္ဇာတို့ကို၊ နိပ္ပတ္တာ၊ အစဉ်

ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီ၊ ပုရိသာဇည၊ ယောကျ်ားအာဇာနီး၊ တေ၊ အရှင်ဘုရား
အား၊ နမော၊ ရှိခိုးပါ၏၊ ပုရိသုတ္တမ၊ ယောကျ်ား မြတ်၊ တေ၊ အရှင်ဘုရားအား၊
နမော၊ ရှိခိုးပါ၏၊ တဝ၊ အရှင်ဘုရား၏၊ ဥာတံ၊ ဥာတံတော်ကို၊ ပကိဇ္ဇေတွာ၊
ပြီးပွား၍၊ အစလံပဒံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်သည်၊ အမှီ၊ ဖြစ်၏၊ ဒေ
ဝတ္တံ၊ နတ်ပြည်၌လည်းကောင်း၊ အထ၊ ထိုမြို့မာနုသံ၊ လူပြည်၌လည်းကောင်း၊
ယံယံယောနိ၊ အကြင်အကြင်ဘဝ၌၊ ဥပပဇ္ဇာမိ၊ ဖြစ်ရ၏၊ သဗ္ဗတ္ထ၊ ခပ်ထိမ်း
သောတံဝတို့၌၊ သုခိတော၊ ချမ်းသာသည်၊ ဟောမိ၊ ဖြစ်ရ၏၊ ဣဒံ၊ ဤ
အကျိုးသည်၊ မေ၊ ငါအား၊ ဥာတကိတ္တနေ၊ ဥာတံတော်ကို၊ ချီးမွမ်းရာ၌၊ ပထံ၊
အကျိုးတည်း၊ မဟ္တံ၊ ငါ၏၊ ဣဒံ၊ ဤအဖြစ်လည်း၊ ပစ္ဆိမကံ၊ အဆုံးစွန်
သောအဖြစ်တည်း၊ စရိမော၊ အဆုံးစွန်သော၊ ဘဝေါ၊ ဘဝသည်၊ ဝတ္တတော၊
ဖြစ်၏နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊
ဝိဟရတိဣဝ၊ နေသကဲ့သို့၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ
၏၊ မဟ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ချာဝိတာ၊ ဖုတ်မြှိုက်
အပ်ကုန်ပြီ၊ သဗ္ဗေ၊ အဆုံးစွန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမုဟိတာ၊ ပယ်
နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊
ဖြတ်၍၊ ဝိဟရတိဣဝ၊ နေသကဲ့သို့၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊
နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
ကောင်းသောလာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မေ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာ
ဘုရား၏၊ သန္တိကေ၊ အသံတော်၌၊ တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊
အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊
အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပမီ
သန္တိဒါစ၊ ပမီသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေ
ဝိမောက္ခာဝိစ၊ ဤဝိမောက္ခာတို့ကိုလည်းကောင်း၊ ဆဇ္ဇာတိညာစ၊ ခြောက်ပါး
သောအစိညာဉ် တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်နှောက်ပြုအပ်
ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာဟာသွာ၊ ရှည်သောသက်တော်ရှိသော၊
ဘဒ္ဒါလိဇ္ဈရော၊ ဘဒ္ဒါလိမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊
အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣဒံနာနုတ္တမေန၊ ဤသို့သောအစဉ်
ဖြင့်၊ ဘဒ္ဒါလိဇ္ဈရဿ၊ ဘဒ္ဒါလိမထေရ်၏၊ ပဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊
အပဒါနသည်၊ သန္တိတ္ထံ၊ ပြီးပြီ၊ ✓ ။

၄၂-ဘဒ္ဒါထိဝဂ်-၄၁၄-ကောသတ္ထိယတ္ထေရအပဒါနံ၊

စန္ဒဘာဂနဒီတိရေ၊ စန္ဒဘာဂါမြက်ကမ်း၌၊ မမ၊ ငါ၏၊ အဿမော၊ သင်
 ခမ်းကျောင်းကို၊ သုကတော၊ ကောင်းစွာပြုအပ်ပြီ။ သံသုဒ္ဓုပုဋ္ဌိနာ၊ စင်ကြယ်
 သောထံဖြင့်၊ ကိတ္တော၊ ငြိမ်း၏၊ ပဏ္ဍိယာထာ၊ သစ်ရွက်မိုးသောကျောင်းကို၊
 သုမာပိတာ၊ ကောင်းစွာဖန်ဆင်းအပ်၏။ ၊ နဒိကာ၊ မြစ်သည်၊ ဥတ္တာနုကူ
 လာ၊ တိမ်သောကမ်းရှိ၏။ သုပတိတ္ထာ၊ ကောင်းသောဆိပ်ရှိ၏။ မနောရမာ၊
 နှလုံးမွေ့ထောင်ဘွယ်ရှိ၏။ မစ္ဆ ကစ္ဆ ပသဉ္စန္ဒာ၊ ငါးလိပ်တို့ဖြင့်ဖုံးထွင်း၏။
 သံသုမာရနိသေပိတာ၊ မိကျောင်းတို့၏အမြဲမြဲရာဖြစ်၏။ ။ အတ္ထာစ၊ ဝံတို့
 သည်လည်းကောင်း၊ ဒိပိစ၊ သစ်တို့သည်လည်းကောင်း၊ မယူရာစ၊ ဥဒေါင်း
 တို့သည်လည်းကောင်း၊ ကရမိကာစ၊ ကရမိတ်တို့သည် လည်းကောင်း၊
 သာဠိကာစ၊ သာဠိကာတို့သည်လည်းကောင်း၊ ဧတေ၊ ထိုသတ္တဝါတို့သည်၊
 မမ၊ ငါ၏၊ အဿမံ၊ သင်ခမ်းကျောင်းကို၊ သောဘယန္တော၊ တင့်တယ်စေ
 ကုန်ထုက်၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ ကူဇန္တိ၊ တွန်မြူးကုန်၏။ ၊ မဇ္ဈိတာ
 ကိ၊ သာယာသောအသံရှိကုန်သော၊ ကောကိယာစ၊ ဥဩတို့သည်လည်း
 ကောင်း၊ မရုရယရာ၊ သာယာသောအသံရှိကုန်သော၊ ဟံသာစ၊ ဘသံတို့
 သည်လည်းကောင်း၊ တေ၊ ထိုသတ္တဝါတို့သည်၊ တတ္ထ၊ ထိုတော၌၊ မမ၊
 ငါ၏၊ အဿမံ၊ သင်ခမ်းကျောင်းကို၊ သောဘယန္တော၊ တင့်တယ်စေကုန်
 ထုက်၊ အဘိကူဇန္တိ၊ အလွန်တွန်မြူးကုန်၏။ ၊ ထိဟာစ၊ ခြင်္သေ့တို့သည်
 လည်းကောင်း၊ ဗျုတ္တာစ၊ ကျားတို့သည်လည်းကောင်း၊ ဝရာဟာစ၊ ဝက်တို့
 သည်လည်းကောင်း၊ ဝကာစ၊ သစ်ကြိုက်တို့သည်လည်းကောင်း၊ ကောက
 ကတရစ္ဆယော၊ ဝံပလွေတို့သည်လည်းကောင်း၊ မမ၊ ငါ၏၊ အဿမံ၊
 သင်ခမ်းကျောင်းကို၊ သောဘယန္တော၊ တင့်တယ်စေကုန်ထုက်၊ ဝိရိဒုဂ္ဂမ္ဘိ၊
 သွားလာခက်သောချောက်၌၊ နာဒေန္တိ၊ မြည်ကုန်၏။ ၊ ဧကိပိဂါစ၊ ဧကိ
 မည်သောသားတို့သည်လည်းကောင်း၊ သရတာစ၊ သမင်ဆီးဇောက်တို့
 သည်လည်းကောင်း၊ ဘောဒဏ္ဍာ၊ မြေခွေးတို့သည်လည်းကောင်း၊ သုကရာ၊
 ဝက်တို့သည်လည်းကောင်း၊ ဗဟူ၊ များကုန်သောသတ္တဝါတို့သည်၊ မမ၊
 ငါ၏၊ အဿမံ၊ သင်ခမ်းကျောင်းကို၊ သောဘယန္တော၊ တင့်တယ်စေကုန်ထုက်။
 ဝိရိဒုဂ္ဂမ္ဘိ၊ သွားလာခက်သောချောက်၌၊ နာဒေန္တိ၊ မြည်ကုန်၏။ ၊ ဥဒ္ဓါထ
 ကာစ၊ ဝတ်ပင်တို့သည်လည်းကောင်း၊ စမ္ပကာစ၊ စကားပင်တို့သည်လည်း
 ကောင်း၊ ပါရုထိ၊ သွတ်ပင်တို့သည်လည်းကောင်း၊ သိန္ဒဝါရိတာ၊ ရေဥုတ်

နှံ့ပင်တို့သည်လည်းကောင်း၊ အဓိရတ္တာ၊ စစ်ကြီးပင်တို့သည်လည်းကောင်း၊
 အသောကာစ၊ သော်ကပင်တို့သည်လည်းကောင်း၊ မမ၊ ငါ၏၊ အသမံ၊
 သင်ခမ်းကျောင်းကို၊ သောဘယန္တိ၊ တင့်တယ်စေကုန်၏။ အကော်
 ထာစ၊ မှန်ကောင်တို့သည်လည်းကောင်း၊ ယူဏိကာစေး၊ စပယ်ကြီးပင်တို့
 သည်လည်းကောင်း၊ သတ္တလိဗိဗ္ဗဇာလိကာ၊ မိုးစွေပင် မျက်နှာပန်းပင်တို့
 သည် လည်းကောင်း၊ ကဏိကာရာစ၊ မဟာ ထွေးပင် တို့သည်လည်း
 ကောင်း၊ မမ၊ ငါ၏၊ အသမံ၊ သင်ခမ်းကျောင်းကို၊ သောဘယန္တိ၊ တင့်
 တယ်စေကုန်လျက်၊ ပုပ္ဖန္တိ၊ ပွင့်ကုန်၏။ နာဂါစ၊ ကံ့ကော်ပင်တို့သည်
 လည်းကောင်း၊ သာလာစ၊ အင်ကြင်းပင်တို့သည်လည်းကောင်း၊ သလဇ္ဇာ
 စ၊ ထင်းရှူးပင်တို့ သည်လည်းကောင်း၊ ပုဏ္ဏရိကာစ၊ ကြာပုဏ္ဏရိက်တို့
 သည်လည်းကောင်း၊ ဧတ္တ၊ ဤတော၌၊ ဗိဗ္ဗဂန္ဓာ၊ နတ်ရန် တို့ကို၊ သမ္ပဝန္တာ၊
 လျှင်စေ ကုန်လျက်၊ မမ၊ ငါ၏၊ အသမံ၊ သင်ခမ်းကျောင်းကို၊ သောဘယန္တိ၊
 တင့်တယ်စေကုန်လျက်၊ ပုပ္ဖိတာ၊ ပွင့်ကုန်၏။ အတ္တု၊ နာ၊ ဖောက်ကြွန်တို့
 သည်လည်းကောင်း၊ အသနာ၊ ပိတောက်တို့သည်လည်းကောင်း၊ မဟာ
 နာမာစ၊ ဆီးခင်းပင်တို့သည်လည်းကောင်း၊ ပုပ္ဖိတာ၊ ပွင့်ကုန်၏၊ ဗာလာ
 စ၊ ဗာလာပင်တို့သည်လည်းကောင်း၊ ကင်္ဂုပုပ္ဖာစ၊ ကင်္ဂုပုပ္ဖပင်တို့သည်လည်း
 ကောင်း၊ မမ၊ ငါ၏၊ အသမံ၊ သင်ခမ်းကျောင်းကို၊ သောဘယန္တိ၊ တင့်
 တယ်စေကုန်၏။ အပ္ပာစ၊ သင်္ကေပင်တို့သည် လည်းကောင်း၊ ဇမ္ဗုစ၊
 သပြေ ပင်တို့သည် လည်းကောင်း၊ တိလကာစ၊ ပြည့်စင်ပင်တို့ သည်
 လည်းကောင်း၊ နိဗ္ဗာစ၊ တမာတို့သည် လည်းကောင်း၊ သာလကဏ္ဍာလီ
 စ၊ ကြောင်လျာပင်တို့သည် လည်းကောင်း၊ ဗိဗ္ဗဂန္ဓာ၊ နတ်ရန် တို့ကို၊ သမ္ပ
 ဝန္တာ၊ လျှင်စေ ကုန်လျက်၊ မမ၊ ငါ၏၊ အသမံ၊ သင်ခမ်း ကျောင်းကို၊
 သောဘယန္တိ၊ တင့်တယ်စေကုန်၏။ အသောကာစ၊ သောကပင်တို့
 သည်လည်းကောင်း၊ ကဗိဇ္ဇာစ၊ ဘီးပင်တို့သည် လည်းကောင်း၊ ဂိရိမာ
 လာစ၊ တောင်၌ ပေါက်သော ပန်းပင်တို့ သည်လည်းကောင်း၊ ဧတ္တ၊
 ဤအနက်၌၊ ပုပ္ဖိတာ၊ ပွင့်ကုန်၏၊ ဗိဗ္ဗဂန္ဓာ၊ နတ်ရန် တို့ကို၊ သမ္ပဝန္တာ၊ လျှင်
 စေကုန်လျက်၊ မမ၊ ငါ၏၊ အသမံ၊ သင်ခမ်းကျောင်းကို၊ သောဘယန္တိ၊
 တင့်တယ်စေကုန်၏။ ကဗ္ဗာစ၊ ထိန်ပင်တို့သည်လည်းကောင်း၊ ကဗ
 လီစေစ၊ ဌက်လျှာပင်တို့သည်လည်းကောင်း၊ နောပိတာ၊ ပိုက်အင်ကုန်
 သော၊ ဣသိမုဂ္ဂါစ၊ သေ့စားပဲတို့သည်လည်းကောင်း၊ မမ၊ ငါ၏၊ အသမံ၊
 သင်ခမ်းကျောင်းကို၊ သောဘယန္တိ၊ တင့်တယ်စေကုန်လျက်၊ ရဝံ၊ အဖြူ

ဖဿနိ၊ အသိးတို့ကို၊ ဝေဇေန္တိ၊ ဆောင်ကုန်၏။ ၊ ဟရိတကာစ၊ သမန်းခါး
 တို့သည်လည်းကောင်း၊ အာမထကာစ၊ သျှစ်ရှားတို့သည် လည်းကောင်း၊
 အဗ္ဗဇေဗ္ဗုဝိဘောဒိကာ၊ သရက်သပြေသစ်ဆိန်တို့သည်လည်းကောင်း၊ ကော
 ထာ၊ အိမ်ဆီးထီးတို့သည်လည်းကောင်း၊ ဘလ္လာထကာ၊ ချေးပင်တို့သည်
 လည်းကောင်း၊ ဗေဗ္ဗ္ဗာ၊ ဥသျှစ်ပင်တို့သည်လည်းကောင်း၊ မမ၊ ငါ၏။ အသေ
 မေ၊ သင်္ခင်၊ ကျောင်း၌၊ ဖထိနော၊ အသိးထီးကုန်၏။ ။ အသေ၊ ထိုသင်္ခင်
 ကျောင်း၌၊ အဝိရုဇေ၊ မနီးမဝေးသော အရပ်၌၊ ပေါက္ခရုဏီ၊ လေးတောင်ကန်
 သည်၊ သုပတိတ္ထာ၊ ကောင်းသောဆိပ်ရှိ၏။ မနောရမာ၊ နှလုံးပွေ့ထွက်
 ဘွဲ့သ်ရှိ၏။ မန္ဒာလကေဟိစ၊ မျောက်ထွေကူးတို့ဖြင့်လည်းကောင်း၊ ပဒုရုပ္ပ
 လကေဟိစ၊ ပဒုမာကြာဥပ္ပလကြာတို့ဖြင့် လည်းကောင်း၊ သဗ္ဗန္ဓာ၊ ဖုံး
 လွှမ်းကုန်၏။ ၊ အညော၊ တပါးကုန်သော၊ ပဒုမာ၊ ပဒုမာတို့သည်၊ ဂတ္တံ၊
 ဝတ်မှုန်တည်ရာကြာငါ့တည်းဟူသောတိုက်ခန်းကို၊ ဂဗ္ဘန္တိ၊ ယူကုန်၏။
 အညော၊ တပါးကုန်သော၊ ပဒုမာ၊ ပဒုမာကြာတို့သည်၊ ကေသရိံ၊ ပွင့်ချပ်
 ကြွေကျပတ်ဆံမျှသာရှိကုန်သည်ဖြစ်၍၊ ဝုပ္ပန္တိ၊ ပွင့်ကုန်၏။ အညော၊ တပါး
 ကုန်သော၊ ပဒုမာ၊ ပဒုမာတို့သည်၊ ဩပတ္တကတ္တိကာစေဝ၊ ပွင့်ချပ်မရံဝတ်
 ဆံကျေသက်ကြာချက်မျှသာရှိကုန်သည်ဖြစ်၍၊ မမ၊ ငါ၏။ အသေ၊ သင်
 ခင်းကျောင်း၌၊ ဝုပ္ပန္တိ၊ ပွင့်ကုန်၏။ ၊ မစ္ဆာ၊ ငါးတို့သည်လည်းကောင်း၊ ပါရ
 သာ၊ ငါးဟန်တို့သည်လည်းကောင်း၊ ဗထစာ၊ ငါးရန်တို့သည်လည်းကောင်း၊
 မုဗ္ဗရောဟိဘာ၊ ဟင်းငံ့ငါးကြင်းတို့သည် လည်းကောင်း၊ အစ္စောဒကမ္ဘိ၊
 ကြည်ဆင်သောရေ၌၊ ဝိစရံဝိစရန္တာ၊ ထည့်လည်ကုန်ထွက်၊ မမ၊ ငါ၏။
 အသေမံ၊ သင်္ခင်ကျောင်းကို၊ သောဘယန္တိ၊ တင့်တယ်စေကုန်၏။ ၊ နယိ
 တာ၊ ဆောင်အပ်ကုန်သော၊ အပ္ပဂန္တိစ၊ သရက်အနံ့ရှိသောသစ်ပင်တို့သည်
 လည်းကောင်း၊ အနုကုဇေ၊ ကမ်းနား၌၊ ကေရုကာစ၊ ဆပ်သွားပင်တို့သည်
 လည်းကောင်း၊ ဒိဗ္ဗာဂန္ဓာ၊ နတ်ရနံ့ တို့ကို၊ သမ္ပဝန္တာ၊ ထိုင်စေကုန်ထွက်၊ မမ၊
 ငါ၏။ အသေမံ၊ သင်္ခင်ကျောင်းကို၊ သောဘယန္တိ၊ တင့်တယ်စေကုန်၏။ ၊
 ဘိသမ္ဘာ၊ ကြာစွယ်မှ၊ မရ၊ ပျားသည်၊ သဝတိ၊ ပုဂံစီး၏။ ရုဠာထိဘိ၊ ကြာရှင်း
 တို့မှ၊ ဝိရသပ္ပိ၊ နွားနို့ ထောပက်သည်၊ သဝတိ၊ ပုဂံစီး၏။ ဒိဗ္ဗာဂန္ဓာ၊ နတ်ရနံ့
 တို့ကို၊ သမ္ပဝန္တာ၊ ထိုင်စေကုန်ထွက်၊ မမ၊ ငါ၏။ အသေမံ၊ သင်္ခင်ကျောင်း
 ကို၊ သောဘယန္တိ၊ တင့်တယ်စေကုန်၏။ ၊ တတ္ထ၊ ထိုသင်္ခင်ကျောင်း၌၊
 သောဘထာ၊ တင့်တယ်ကုန်သော၊ ဝုပ္ပိနာ၊ သဲတို့သည်၊ အာကိဏ္ဏာ၊ ငြိမ်း
 ကုန်၏။ ဇေသဝိဘာ၊ ရေကိုမှီကုန်သော၊ ဝုပ္ပိတာ၊ ပွင့်ကုန်သော၊ ဩပုပ္ပာ၊

ဝန်းပင်တို့သည်၊ မမ၊ ငါ၏၊ အသင်၊ သင်ခန်းကျောင်းကို၊ သောဘယန္တိ၊
 တင့်တယ်စေကုန်ထွက်၊ ဝေန္တိ၊ ဖြစ်ကုန်၏၊ ဇေယျာဘာရေ၊ ရသေ့တို့၏၊
 ဝိက္ခရာဝန်ဖြင့်၊ ဘရိတ၊ ပြည့်ကုန်သော၊ အဇိနုတ္တရ၊ ဝါထိနေ၊ သင်နက်ရေ
 ကိုဝတ်ကုန်သော၊ ဝါကစီရ၊ ချော့တေသင်္ကန်း၊ ကုဆောင်ကုန်သော၊
 သဗ္ဗေ၊ အထုံးစုံကုန်သောရသေ့တို့သည်၊ မမ၊ ငါ၏၊ အသင်၊ သင်ခန်း
 ကျောင်းကို၊ သောဘယန္တိ၊ တင့်တယ်စေကုန်၏၊ ယုဂမတ္တံ၊ ထင်းပိုး
 တပြန်ခုံမျှ၊ ပေက္ခန္တိ၊ ရှုကြည့်ကြကုန်သော၊ နိပကာ၊ ရင့်ကြက်သောပါမီ
 ဟာရိယဉာဏ်ရှိကုန်သော၊ သန္တုတ္တိနေ၊ ပြင်သက်သော၊ ဣန္ဒြိရှိကုန်သော
 ကာမဘောဂေ၊ ကာမဂုဏ်စည်းမိတ်တို့ကို၊ အနုပေ၊ သွား၊ ဝဲကွက်ခြင်းကင်း
 ကုန်သောရသေ့တို့သည်၊ မမ၊ ငါ၏၊ အသင်၊ သင်ခန်းကျောင်း၌၊ ဝသန္တိ
 နေကုန်၏၊ ပရုဠကန္တု၊ နခါထောမာ၊ ပွားသောထက်ကတီးပွေးရှည်သော
 ထက်သည်းခြေသည်းရှည်သော မုတ်ဆိတ် ကြင်စွယ်ရှည်သော အပွေးရှိ
 ကုန်သော၊ ပက်ဒန္တိ၊ သွားညှိကပ်သောသွားရှိကုန်သော၊ ရဇေယျ၊ ဦး
 ခေါင်း၌ ရောက်သောမြှူရှိကုန်သော၊ ရဇေယျ၊ အညစ်အကြေးကို
 ဆောင်ကုန်သော၊ သဗ္ဗေ၊ အထုံးစုံကုန်သောရသေ့တို့သည်၊ မမ၊ ငါ၏၊
 အသင်၊ သင်ခန်းကျောင်း၌၊ ဝသန္တိ၊ နေကြကုန်၏၊ အဘိညာပါရ
 ဝိပ္ပတ္တိ၊ အဘိညာဉ်၌ကင်းတ.ပက်သို့ရောက်ကုန်၏၊ ဝေထိရသေ့တို့
 သည်၊ အန္တလိက္ခဝရာ၊ ကောင်းကင်၌သွားကုန်၏၊ နထိကောင်းကင်သို့၊
 ဥပ္ပန္နန္တိ၊ ဖျံသွားကုန်၏၊ ဝေထိ၊ ထိုရသေ့တို့သည်၊ မမ၊ ငါ၏၊ အသင်၊
 သင်ခန်းကျောင်းကို၊ သောဘယန္တိ၊ တင့်တယ်စေကုန်၏၊ ဝေထိ၊ ထိ
 သောထိ၊ ထိုတပည့်တို့ဖြင့်၊ ပရိဂုတော၊ ခြံရံသည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ ဝိဝိ
 နေ၊ တော၌၊ ဝသင်၊ နေ၏၊ သဒါ၊ အခါခပ်ထိပ်၊ ဈာနသမပ္ပိတော၊ ဈာန်ပင်
 စားခြင်းနှင့်ပြည့်စုံသည်ဖြစ်၍၊ ရတ္တိ၊ နိဝိညဉ်နေ့ကို၊ နဇာနာမိ၊ မထိ၊
 တဗ္ဗိသမယော၊ ထိုအခါ၌၊ ဘဂဝါ၊ တုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူ
 သော၊ သောကနာယကော၊ လူတို့ကိုနိဗ္ဗာန်သို့ ဆောင်တော်မူတတ်သော၊
 အတ္ထဒသိ၊ အတ္ထဒသိအမည်တော်ရှိသော၊ မဟာရုနိ၊ မြိတ်စွဲထုရားသည်
 တမန္တကာရံ၊ မောဟတည်းဟူသော အဓိကကို၊ နာသေန္တေ၊ ဖျက်ဆီး
 တော်မူထွက်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ အထိ၊ ထိုအခါ၌၊ အညတရော၊ တ
 ယောကံသော၊ ထိအကာ၊ တပည့်သည်၊ မန္တေ၊ ဗေဒင်၌၊ ဆဠင်္ဂီနာမထက္ခ
 တံ၊ ဆဠင်္ဂီမည်သောထက္ခဏာကို၊ အဇ္ဈေတုကာမေ၊ တ၊ သင်လိုသည်ဖြစ်၍
 သာသျှင်၊ မမသန္တိ၊ ကံ၊ ငါ၏အထံသို့၊ အာဂန္တိ၊ လာ၏၊ ၉၊ သောကော၊ သော

ကန္ဒါဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ သရဗ္ဗန္ဓော၊ ပွင့်တော်မူ၏၊ အတ္ထဒသယိ၊ အတ္ထဒသယိအမည်တော်ရှိသော၊ မဟာမုနိ၊ မြတ်စွာထုရားသည်၊ စတုသစ္စံ၊ သစ္စာလေးပါးတရားကို၊ ပကာသေန္နော၊ ပြီးတော်မူလျက်၊ အမတံပဒံ၊ အမြှောက်နိဗ္ဗာန်ကို၊ ဒေသေတိ၊ ဟောတော်မူ၏၊ တုဋ္ဌဟဋ္ဌော၊ နှစ်သက် ရှစ်လန်းသည်ဖြစ်၍၊ ပမောဒိတော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဓမ္မန္တရေ၊ ကာသယော၊ ထူးသောတရားအပေါင်းကို အလိုရှိသည်ဖြစ်၍၊ အဿမာ၊ သင်ခမ်းကျောင်းမှအတိနိက္ခမ္မာထွက်၍၊ ဣဒံစနံ၊ ဤစကားကို၊ အဗြစိံ၊ ဆိုပြီ၊ ဣတ္ထိံသဝဇရသက္ခဏော၊ သုံးဆဲ နှစ်ပါးသောစောတန်းမြတ်တို့ ၏လက္ခဏာနှင့်ပြည့်စုံတော်မူသော ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ယောကော၊ ယောကန္တံ၊ သရဗ္ဗန္ဓော၊ ပွင့်တော်မူ၏၊ သဗ္ဗေ၊ အထုံးစုံကုန်သောတပည့်တို့ ကို၊ ထေ၊ လောကီကုန်၊ သမ္မာသမ္ဗုဒ္ဓသန္တိကံ၊ မြတ်စွာထုရား၏ အထံတော် သို့၊ ဂမိဿာမ၊ သွားကြကုန်အံ့၊ ဩဝါဒပတိကာရာ၊ သုံးမခြင်းကိုလိုက် နာကုန်သော၊ သဒ္ဓဋ္ဌေ၊ သူတော်ကောင်းတရား၌၊ ပါရမီဂတာ၊ ပါမီသို့ရောက် ကုန်သော၊ ဥတ္တမတ္ထံ၊ မြတ်သောအကျိုးကို၊ ဂဝေသန္တကာ၊ ရှာဖွေကြကုန် သော၊ တေ၊ ထိုတပည့်တို့သည်၊ သာရုတိ၊ ကောင်းပြီဟူ၍၊ သမ္ပုနိန္တိံ၊ သုဝန် ခံကြကုန်၏၊ ဇေယျာဘေရေ၊ ရသေ့တို့၏ပရိက္ခရာဝန်ဖြင့်၊ စာရိတာ၊ ပြည့်ကုန် သော၊ အဇိနုက္ကရဝါထိနော၊ သစ်နက်ရေကိုဝတ်ကုန်သောရသေ့တို့သည် ဥတ္တမတ္ထံ၊ မြတ်သောအကျိုးကို၊ ဂဝေသန္တကာ၊ ရှာဖွေကြကုန်သည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ နာ၊ တောမှ၊ နိက္ခမိံ၊ သုထွက်ကြကုန်၏၊ ကမ္ဘိသမယေ၊ ထို အခါ၌၊ မဟာသယော၊ များသောအခြံအရံရှိသော၊ အတ္ထဒသယိ၊ အတ္ထဒသယိ အမည်တော်ရှိသော၊ တဂဝါ၊ မြတ်စွာထုရားသည်၊ စတုသစ္စံ၊ သစ္စာလေးပါး တရားကို၊ ပကာသေန္နော၊ ပြီးတော်မူလျက်၊ အမတံပဒံ၊ အမြှောက်နိဗ္ဗာန်ကို၊ ဒေသေတိ၊ ဟောတော်မူ၏၊ သေတုတ္တုတ္ထိံ၊ ထိဖြူကို၊ ဂဟေတွာနု၊ ကိုင် ချ၍၊ ဗုဒ္ဓသေဋ္ဌာယ၊ ထုရားမြတ်အား၊ ဝေရယိံ၊ ဆောင်းပြီးကောဟံ၊ ကရက်မှု၊ ဝေရယိတွာနု၊ ဆောင်း၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌံ၊ ထုရားမြတ်ကို၊ အဝန္တိံ၊ ရှိသိုးပြီ၊ သောကဇေဋ္ဌော၊ သောက၏အမျိုးမြစ်တော်မူသော၊ နုရု၊ သဘော၊ လူတို့ထက်မြတ်တော်မူသော၊ အတ္ထဒသယိတုသဂဝါ၊ အတ္ထဒသယိမြတ်စွာ ထုရားသည်ကား၊ ဘိက္ခုသံစော၊ ရဟန်းသံဃာ၌၊ နိဝိဒိတွာ၊ ထိုင်တော် မူ၍၊ ဣမာဂါထာ၊ ဤဂါထာကိုကို၊ အဘာသထာ၊ ဟောတော်မူ၏၊ ဟော၊ အကြင်သူသည်၊ မေးငါထုရားအား၊ သန္ဓော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိ ပါဏိထိ၊ မိမိလက်တို့ဖြင့်၊ သတ္တံ၊ ထီးကို၊ ဝေရေယိ၊ ဆောင်း၏၊ တံ၊ ထို

သူကို အပတ်ငါးတရားသည်၊ ကိတ္တပိယာမိ၊ ကြားအံ့ဘာသတေဝ၊ ဟော
 တော်မူသော၊ မမ၊ ငါ၏၊ ဝစနံ၊ စကားကို၊ သုဏ္ဍာထ၊ နာကြကုန်လော့၊ ။
 ဒေဝတ္ထေ၊ နတ်အဖြစ်၌လည်းကောင်း၊ အထ၊ ထိုမြို့၊ မာနုသေ၊ လူအဖြစ်၌
 သည်းကောင်း၊ ဇာယမာနုသ၊ ဖြစ်သော၊ ဣမသာ၊ ဤသူအား၊ သဒါ၊ အခါ
 ခပ်သိမ်း၊ ဆပ္ပံ၊ ထီးကို၊ ဓာရယံ၊ သတိ၊ ဆောင်းရလတ္တံ့၊ ဣဒံ၊ ဤအ
 ကျိုးသည်၊ ဆတ္တဒါနုဿ၊ ထီးအလှူ၏၊ ဖလံ၊ အကျိုးတည်း။ ။ သတ္တသတ္တာ
 နိကပ္ပာနိ၊ ခုနစ်ဆယ့်ခုနစ်ကမ္ဘာတို့ပတ်လုံး၊ ဒေဝထောကေ၊ နတ်ပြည်၌၊ မိဿ
 တိ၊ ဓမ္မ၊ ဝေဠာ်လတ္တံ့၊ သဟာသာက္ခတ္တံ၊ အကြိမ်ဘထောင်တိုင်တိုင်၊ စတ္တ
 ဝတ္ထိ၊ စကြာရတနာကို လည်စေတတ်သော၊ ရာဇာ၊ စကြာမင်းသည်၊
 ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ။ သတ္တသတ္တတိ၊ စတ္တုပ္ပ၊ ခုနစ်ဆယ့်ခုနစ်ကြိမ်တိုင်
 တိုင်လည်း၊ ဒေဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ ကာရိဿတိ၊ ပြုရလတ္တံ့၊ ဝိဂုဏံ၊
 ပြုန်းပြာသော၊ ပဒေသရန္တံ၊ ပဒေသရာဇ်မင်း အဖြစ်သည်၊ ဝဏ္ဏနတော၊
 ဝဏန်းအရေအတွက်အားဖြင့်၊ အသင်္ခယံ၊ မရေတွက်နိုင်၊ အဋ္ဌာရသေ
 ကပ္ပာပတေ၊ တထောင်ရှစ်ရာကမ္ဘာထက်၌၊ ဂေါတမော၊ ဂေါတမအမည်
 တော်ရှိသော၊ သကျုဂင်္ဂေါ၊ သာကီဝင်မင်းတို့၏ ရှေ့သွားဖြစ်တော်မူ
 သော၊ စက္ခုမာ၊ မြတ်စွာတရားသည်၊ တမန္တကာရံ၊ မောဟတည်းဟူသော
 အရိက်ကို၊ နာသေန္တော၊ ဖျက်ဆီးတော်မူလျက်၊ ဥပ္ပန္နိဿတိ၊ ပွင့်တော်မူ
 လတ္တံ့၊ ။ တဿ၊ ထိုဂေါတမမြတ်စွာတရား၏၊ ဓမ္မေသု၊ ဆလံပါးသော
 တရားတို့၌၊ ဒါယာဒေါ၊ အပွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သောတရားဖြင့်
 ဖြစ်သည်၊ ဓမ္မနိဋ္ဌိတော၊ တရားသည်ဖန်ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊
 အနာသဝေါ၊ အာသဝေါမရှိသည်ဖြစ်၍၊ ဝိဟရိဿတိ၊ နေရလတ္တံ့၊ ။
 ယတော၊ အကြင်အခါမှ၊ ကမ္မံ၊ ကောင်းမှုကို၊ အကံ၊ ပြုပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာ
 တရားအား၊ ဆတ္တံ၊ ထီးကို၊ ဓာရယံ၊ ဆောင်းပြီ၊ ဧတ္ထန္တု၊ ဤအကြား၌၊
 သေတန္တတ္တံ၊ ထီးဖြူကို၊ အဝာရိတံ၊ မဆောင်းရသည်၏အဖြစ်ကို၊ နဇာနာ
 မိ၊ မသိ၊ ။ မဟာ၊ ငါ၏၊ ဣဒံ၊ ဤအဖြစ်သည်၊ ပန္နိမကံ၊ အဆုံးစွန်သော
 အဖြစ်တည်း၊ ဝေရိမော၊ အဆုံးစွန်သောဘဝေါ၊ ဘဝသည်၊ ဝတ္ထတော၊ ဖြစ်၏၊
 အဇ္ဇာပိ၊ ယခုလည်း၊ ဆတ္တဓာရတံ၊ ထီးဆောင်းခြင်းသည်၊ နိစ္စကဝလိကံ၊
 အခါခပ်သိမ်း၊ ဝတ္ထတော၊ ဖြစ်၏၊ ။ အတ္ထဒသိဿ၊ အတ္ထဒသိအမည်
 တော်ရှိသော၊ တာဒိနော၊ မြတ်စွာတရားအား၊ မေ၊ ငါသည်၊ သုကတံ၊ ကောင်း
 စွာပြုအပ်သော၊ ကမ္မံ၊ ကံသည်၊ အဟော၊ ဩဝါဒံ၊ ဩဝါဒ်ရှိစွာ၊ သဗ္ဗာယ
 ဝပရိက္ခိတော၊ အဆုံးစွန်သော အာသဝေါတရားလျှော့ပြီ၊ ဒါနိဇ္ဇဒါနိ၊ ယခု

အခါ၌၊ ဝုနုတ္တဝေါ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ မဟ္တံ၊ ငါ
သည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊
ဝိဘရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊
သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ဗုဒ္ဓိသန္တိ
ဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်
ပြီ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကော
သတ္ထိယောထေရာ၊ ကောသတ္ထိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါ
ထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣဝိနာနုတ္တမေန၊ ဤသို့
သောသဒ္ဒါအစဉ်အနက်အစဉ်ဖြင့်၊ ကောသတ္ထိယတ္ထေရောပ၊ ကောသတ္ထိယ
မထေရ်၏၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ၊ ။

၄၂-သဒ္ဒါထိဝဂ် ၄၀၅-တိထာသုထိကသာဒိယတ္ထေရအပဒါနံ၊

အဟံ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊ ဇာတိဇေဉ္ဇ၊ ပဋိသန္ဓေနေခြင်းအိုခြင်း
ကိုလည်းကောင်း၊ မရဏဉ္ဇ၊ သေခြင်းကိုလည်းကောင်း၊ ပစ္စဝေက္ခိံ၊ ဆင်
ခြင်ပြီ၊ ကောကော၊ တဟောဘက်အထည်းထည်း၊ အဘိနိက္ခမ္မ၊ တောထွက်၍၊
အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီ၊ အနု
ပုဗ္ဗန၊ အစဉ်သဖြင့်၊ စရမာနော၊ ထည့်ထည့်သည်ရှိသော်၊ ဂင်္ဂါတိရံ၊ ဂင်္ဂါ
မြစ်ကမ်းသို့၊ ဥပါဂမိံ၊ ကပ်ပြီ၊ တတ္ထဂင်္ဂါတိရေ၊ ထိုဂင်္ဂါမြစ်ကမ်း၌၊ သရန္တ
တံ၊ မြင့်သော၊ ပထဝီံ၊ မြေကို၊ အဒ္ဓသာသိံ၊ မြင်ပြီ၊ တတ္ထ၊ ထိုနေရာ၌၊
အဿမံ၊ သင်ခမ်းကျောင်းကို၊ မာပေတွာ၊ ဖန်ဆင်း၍၊ အဟံ၊ ငါသည်၊
အဿမေ၊ သင်ခမ်းကျောင်း၌၊ ဝဿမိ၊ နေ၏၊ နာနာဒိဇဂဏာယုတော၊
အထူးထူးသောဌာန်တို့နှင့်ပွင့်သော၊ စကီမော၊ စင်္ကြံကို၊ မဟ္တံ၊ ငါသည်၊
သုကတော၊ ကောင်းစွာပြုအပ်ပြီ၊ မံ၊ ငါသို့၊ ဝိဘာဠာ၊ လွတ်လွတ်၊
ဥစေန္တိစ၊ ကပ်လည်းကပ်ကုန်၏၊ မနောဟရံ၊ နှလုံးကိုဆောင်တတ်သော
အသံကို၊ ကူဇန္တိစ၊ တွန်လည်းတွန်ကုန်၏၊ တေဟိ၊ ထိုဌာန်တို့နှင့်၊ ရမမာ
နော၊ ပွေ့ချော်သည်ဖြစ်၍၊ အဟံ၊ ငါသည်၊ အဿမေ၊ သင်ခမ်းကျောင်း၌၊
ဝဿမိ၊ နေ၏၊ မေ၊ ငါ၏၊ အသာမသာမန္တာ၊ သင်ခမ်းကျောင်း၏အနီး၌၊
စတုတ္ထမော၊ အခြေလေးခုဖြင့် သွားတတ်သော၊ မိဂရာဇေ၊ ခြင်္သေ့မင်း

သည့်အာသယာ၊ နေရာမှ၊ အထိနိက္ခမ္ပ၊ ထွက်၍၊ အသနိဝိသ၊ ချီးကြိုးသံကဲ့
 သိုး၊ သော၊ ထိုခြင်္သေ့၊ သည့်၊ ဝတ္ထိ၊ ဟောက်၏။ မိဂရာဇာ၊ ခြင်္သေ့၊ သည့်၊ နဒိ ☰
 တေ၊ ဟောက် သည့်ရှိသော်၊ မေ၊ ဝါအား၊ ဟာ၊ သော၊ ရွှင်ခြင်းသည့်၊ ဥပပဇ္ဇ
 ထ၊ ဖြစ်သတည်း၊ မိဂရာဇာ၊ ခြင်္သေ့၊ ကို၊ ဝေဝေ၊ န္ဓော၊ ရှာသည့်ရှိသော်။
 လောကနာယကံ၊ မြတ်စွာထုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ဒေဝဒေဝံ၊ နတ်
 ထက်နတ်မြတ်ဖြစ်ဟော်မူသော၊ လောကဂ္ဂနာယကံ၊ လောကကိုမြတ်သော
 နိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ တိဿ၊ တိဿ၊ မြတ်စွာထုရားကို၊ ဒိသ္မာ
 နစ၊ မြင်၍လည်း၊ ဟဇ္ဈော၊ ရွှင်သောဝါသည့်၊ ဟဇ္ဈေနိတ္တေန၊ ရွှင်သော
 စိတ်ဖြင့်၊ နာဂကေသရံ၊ ကံ၊ ကော်ဝက်ဆံကံ၊ ပူဇယိ၊ ပူးဇော်ပြီ၊ ဥပ္ပန္နိန္ဒာ
 တက်သော၊ သူရိယံ၊ နေကဲ့သို့သော၊ ဝုပ္ပိတံ၊ ပွင့်သော၊ သဘာရဇာ၊
 အင်ကြင်းဝင်မင်းကဲ့သို့သော၊ ဩသမိဓ၊ သောက်ရှူးကြယ်ကဲ့သို့၊ ဝိရာ
 စန္ဒာ၊ တင့်တယ်တော်မူသော၊ လောကနာယကံ၊ မြတ်စွာထုရားကို၊ သန္တဝိ၊
 မြီးမွင်းပြီ၊ သဗ္ဗညု၊ မြတ်စွာထုရား၊ တဝ၊ အရှင်ထုရား၏၊ ဥာတေန၊ ဥာဏ်
 တော်ဖြင့်၊ သဒေဝကံ၊ နတ်နှင့်တကွသောလူကို၊ မောစေထိ၊ လွတ်စေတော်
 မူ၏၊ တဝ၊ အရှင်ထုရားအား၊ အာရာပယိတွာန၊ ရှစ်သက်၍၊ ဇာတိယာ
 ပရိသန္ဓေနေခြင်းမှ၊ ပရိရစ္စဇေ၊ လွတ်စေတော်မူ၏၊ သဗ္ဗညု၊ မြတ်စွာ
 ထုရား၊ သဗ္ဗဒသိနံ၊ ခပ်ထိမ်းသော တရားကို မြင်လေ့ရှိသော၊ ဗုဒ္ဓါနံ၊
 ထုရားတို့အား၊ အဒဿနေန၊ မဖူးမြင် ရခြင်းကြောင့်၊ ရာဂဒေါသဟိ၊
 ရာဂဒေါသတို့ဖြင့်၊ ဩဒုဒ္ဓာ၊ ဖူးအုပ်ကုန်သည်ဖြစ်၍၊ အဝိစိနိရယံ၊ အဝိ
 စိရဲ့သို့၊ ပတန္တိ၊ ကျကုန်၏။ လောကနာယကံ၊ လောကကိုမြတ်သော၊ နိဗ္ဗာန်သို့
 ဆောင်တော်မူတတ်သော၊ သဗ္ဗညု၊ မြတ်စွာထုရား၊ တဝ၊ အရှင်ထုရား
 အား၊ ဒဿနံ၊ ဖူးမြင်ခြင်းကို၊ အာဂမ္မာစွဲ၍၊ သဗ္ဗေ၊ ခပ်ထိမ်းကုန်သောသူတို့
 သည်၊ ဘဝါ၊ သူးပါးသောဘဝမှ၊ ပရစ္စန္တိ၊ လွတ်မြောက်ကုန်၏၊ အမတံပ
 ဝံ၊ နိဗ္ဗာန်သို့၊ ဖု၊ သန္တိ၊ တွေ့ ထိကုန်၏၊ ယဒါ၊ အကြင်ခေါ်၍၊ စက္ခုမန္တော၊
 စက္ခုငါးပါးရှိဟော်မူကုန်သော၊ ပတက်ရာ၊ အရှေ့မြင်ပြုတော်မူတတ်
 ကုန်သော၊ ဗုဒ္ဓါ၊ ထုရားတို့သည်၊ ဥပ္ပန္နိ၊ ပွင့်တော်မူကုန်၏၊ တေ၊ ထိုထု
 ရားတို့သည်၊ ကိလေသေ၊ ကိလေသာတို့ကို၊ ဗျာပယိတွာန၊ ဖုတ်မြှောက်ကုန်
 ၍၊ ခေလောကံ၊ အစင်းကို၊ ဒဿသန္တိ၊ မြင်တော်မူကုန်၏။ လောကဂ္ဂနာ
 ယကံ၊ လောကကိုမြတ်သော၊ နိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ တိဿံ၊
 တိဿအမည်တော်ရှိသော၊ သဗ္ဗုန္တံ၊ မြတ်စွာထုရားကို၊ ကိတ္တယိတွာန၊
 ကြား၍၊ ဟဇ္ဈော၊ ရွှင်သည်ဖြစ်၍၊ ဟဇ္ဈေနိတ္တေန၊ ရွှင်သောစိတ်ဖြင့်၊ ပဟိတ

သုလံ၊ ကြက်ရှုံးပန်းကို၊ ပူဇော်ပြီး၊ မမ၊ ငါ၏၊ သင်္ကပ္ပံ၊ အကြွက်ကို၊
 အညာယ၊ သိ၍၊ လောကဝိညာယကော၊ လောကကိုမြတ်သော နိဗ္ဗာန်သို့
 ဆောင်တော်မူတတ်သော၊ တိသော၊ တိသာမြတ်စွာဘုရားသည်၊ ဝ၊ ကာ
 သန၊ မိမိနေရာ၌၊ နိသိဒိတွာ၊ ထိုင်၍၊ ဣမာဂါယာ၊ ဤဂါယာတို့ကို၊ အဘာ
 သထ၊ ဟောတော်မူ၏၊ ယော၊ အကြင်သူသည်၊ မေ၊ ငါတုရားအား၊ ပ
 သန္ဓေ၊ ကြည်ညို၊ ည်ဖြစ်၍၊ သေဟိပါဏိတိ၊ မိမိလက်တို့ဖြင့်၊ ပုဗ္ဗေဟိ၊
 ပန်းတို့ဖြင့်၊ ဆာဒေသိ၊ မိုး၏၊ တံ၊ ထိုသူကို၊ အဟံ၊ ငါတုရားသည်၊ ကိတ္တု၊ မိ
 သာမိ၊ ကြားအံ့၊ ဘာသဟော၊ ဟောတော်မူသော၊ မမ၊ ငါ၏၊ ဝစနံ၊ စကား
 ကို၊ သုထာထ၊ နာကြကုန်သော၊ သော၊ ထိုသူသည်၊ ဗုဒ္ဓိသတိစက္ကံ၊
 နှစ်ဆဲ့ငါးကြိမ်တိုင်တိုင်၊ ဒေသရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ ဝေရိယသတ်၊ ပြုရ
 လတ္တံ၊ ဗုဒ္ဓသတ္တကိ စက္ကုပ္ပံ၊ ခုနှစ်ဆဲ့ ငါးကြိမ်တိုင်တိုင် လည်း၊ စက္က
 ဝတ္တိ၊ စကြာမင်းသည်၊ တဝိသထံ၊ ဖြစ်လတ္တံ့၊ ဝိပုလံ၊ ပြန်ပြောသော၊
 ပဒေသရဇ္ဇံ၊ ပဒေသရာဇ်၏အဖြစ်သည်၊ ဂဏနကော၊ ဂဏန်းအားဖြင့်၊ အသံ
 ခယံ၊ မမေတ္တုကံ နိုင်၊ တဿ၊ ထိုကံ၏၊ ကမ္မနိဿန္ဓန၊ ကံ၏အကျိုးဆက်
 ကြောင့်၊ သော၊ ထိုသူသည်၊ ပုပ္ဖာနံ၊ ပန်းတို့ကို၊ ပူဇနာယစ၊ ပူဇော်ခြင်း
 ကြောင့်၊ အယံပေါသော၊ ဤသူသည်၊ သိသံနာတောစ၊ ဦးခေါင်းနှင့်တ
 ကွမေချိုးပြီး၍လည်း၊ ပုပ္ဖမာဂရုရောစယံ၊ ပန်းပန်ခြင်းကို အလိုရှိသည်ရှိ
 သော၊ ပုညကမ္မေ၊ ကောင်းမှုကံနှင့်၊ သံယုတ္တံ၊ ယှဉ်သည်ဖြစ်၍၊ ပုရတော၊
 ရှေ့၌၊ ပါတုဘဝိသထံ၊ ထင်ရှားဖြစ်လတ္တံ့၊ ဣယံယံ၊ အကြင်ဝတ္ထုကို၊
 ဣန္ဒြိယကမေတိ၊ အလိုရှိအံ့၊ ကံတံ၊ ထိုထိုဝတ္ထုသည်၊ ပါတုဘဝိသထံ၊
 ထင်ရှားဖြစ်လတ္တံ့၊ သင်္ကပ္ပံ၊ အလိုကို၊ ပရိပူဇေတွာ၊ ပြည့်စေ၍၊ အနာ
 သဝေါ၊ အာသဝေါမရှိဘဲ၊ နိဗ္ဗာယိသတိ၊ နိဗ္ဗာန်ယူထိမ်းငြိမ်းလတ္တံ့၊
 အဋ္ဌာရယမံ၊ တဆဲ့ရှစ်ခုမြောက်သော၊ တာထာဝါရံ၊ တာထာဝါရတည်း၊
 ကိလေသ၊ ကိလေသာတို့ကို၊ ဣပယိတွာန၊ ဖုတ်မြှိုက်၍၊ သမ္ပဇာနော၊ ပ
 ညာအသင်အခြင်ရှိ သည်ဖြစ်၍၊ ပရိသတော၊ ထင်သောသတိရှိသည်ဖြစ်
 ၍၊ ဧတာသန၊ တခုတည်းသောနေရာ၌၊ နိသိဒိတွာ၊ ထိုင်၍၊ အရဟတ္ထံ၊ အရ
 ဟတ္ထဖိုလ်၌၊ အပါပုဏ်၊ ရောက်ပြီ၊ စကံမန္တော၊ စကြိုသွားသော်
 လည်းကောင်း၊ နိဗ္ဗန္တန္တော၊ ထောင်းသော်လည်းကောင်း၊ နိသိန္ဒောဝံ၊ ထိုင်
 သော်လည်းကောင်း၊ ဥဒ၊ ထိုမှတပါး၊ ဗြဟ္မော၊ မှတ်သော်လည်းကောင်း၊ ဗုဒ္ဓ
 သေဋ္ဌံ၊ ထုရားမြတ်ကို၊ သရိတွာန၊ အောက်မေ့၍၊ အဟံ၊ ငါသည်၊ သဒါ၊ အ
 ခါခပ်သိမ်း၊ ဝိဘရာမိ၊ နေ၏၊ ဝိဝရေစ၊ သင်္ကပ္ပံ နှစ်လည်းကောင်း၊ ဝိဇ္ဇာ

ပါတေစ၊ ခွင်း၌လည်းကောင်း၊ ပစ္စယေစ၊ ခေး၊ ပစ္စည်း၌လည်းကောင်း၊ သာ
ယနာသနေ၊ ကျောင်းအိပ်ရာ၌လည်းကောင်း၊ တတ္ထ၊ ထိုပစ္စည်းလေးပါး၌၊
မေ၊ ငါ့အားဦးစွာ၊ ယုတ်သည်၏အဖြစ်သည်။ နုတ္ထိ၊ မရှိ၊ ဣဒံပလံ၊ ဤအ
ကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ တရားကိုပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း။ ဝါဒီ
ဣဒါနိ၊ ယခုအခါ၌၊ သောအဟံ၊ ထိုငါသည်။ သန္တံ၊ ငြိမ်သက်သော၊ ပဒံ၊
ရောက်အပ်သော၊ အနုတ္တရံ၊ အတုမရှိသော၊ အမတံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊
ရောက်၏၊ သဗ္ဗာသဝေ၊ အလုံးစုံသောအာသဝေ၊ တရားတို့ကိုပရိညာ၊ ယ၊
ပိုင်းခြား၍၊ အနာသဝေ၊ အသဝေမရှိဘဲ၊ ဝိဟရမိ၊ နေရ၏။ ဣ
တော၊ ဤဘဒ္ဒကမ္ဘာ၌၊ ဧဒေဝုတေကပ္ပေ၊ ကိုးဆဲ့နှစ်ကမ္ဘာထက်၌၊ ယံပုပ္ဖံ၊
အခြင်ပန်းကို၊ အဘိပူဇယိ၊ ပူဇော်ပြီး၊ ယတော၊ ထိုအခါ၌၊ ပတုတ်၊ စ၍၊
ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစား၊ ဣဒပလံ၊ ဤအကျိုးသည်။
ဗုဒ္ဓပူဇာယ၊ တရားကိုပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ မယံ၊ ငါသည်၊ ကိ
ထေသာ၊ ကိထေသာတို့ကို၊ (ပ)၊ အနာသဝေ၊ အာသဝေမရှိဘဲ၊ ဝိဟရမိ၊
နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီး၊ စတသော၊ လေးပါးတို့သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါစ၊ ကို
လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး။ ဣတ္ထံ၊
ဤသို့၍၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ တံ၊ သူလိကသာ
ဒိယာ၊ ထေရော၊ တိဏသုလိကသာဒိယမထေရ်သည်။ ဣမာဂါထာယော၊
ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီး၊ ဣတံ၊ ဣမိ၊ နုတ္ထိ၊ မရှိ၊ ဤသို့
သောသဒ္ဓါအစဉ် အနက်အဓိပ္ပာယ်ဖြင့်၊ တိဏသုလိက သာဒိယတ္ထေသော၊
တိဏသုလိကသာဒိယမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊ အပဒါနံ၊
အပဒါနံသည်၊ သမတ္ထံ၊ ပြီးပြီ ။

၄၂-ဘဒ္ဒါလိဝဂ်-၄၁၆-မရမံသဒါယကတ္ထေရ်အပဒါနံ။

ဗန္ဓုမတိယဒ၊ ဗန္ဓုမတိအမည်ရှိသော၊ နဂဗျေ၊ မြို့၌၊ အဟံ၊ ငါသည်၊ သူ
ကရိကော၊ ဝက်သားထိုးသည်သည်။ အဟောထိ၊ ဖြစ်ပြီး၊ ဥက္ကေ၊ ခုံ၊ အ
လည်းအမှူးကို၊ ရန္တုယိတွာ၊ ချက်၍၊ မရံ၊ ပျားကို၊ ဝံသမိ၊ အသား၌၊ ဩကိ
ရိ၊ ဆန်းပြီး၊ အဟံ၊ ငါသည်၊ သန္တံ၊ ပါတံ၊ အစည်းအဝေးသို့၊ ဂတ္တံ၊ သွား၍၊ ကေ
ပတ္တံ၊ တထုံးသောသပိတ်ကို၊ အဟံ၊ ငါသည်၊ ဂဟိ၊ ယူပြီး၊ တံပတ္တံ၊ ထိုသပိတ်

ကို၊ပုရယိတွာန၊ပြည့်စေ၍၊ တိက္ခသံဃာယ၊ရဟန်းသံဃာအား၊အဟံ၊ငါ
သည့်အခါထိ၊လျှာပြီ၊ ။ဇ္ဈေ၊ဤအစည်းအဝေး၌၊ယောဘိက္ခု၊အကြင်ရ
ဟန်းသည်၊ထေရတရော၊မထေရ်ကြီးတည်း၊သော၊ထိုမထေရ်ကြီးသည်၊
တဒါ၊ထိုအခါ၌၊မမံ၊ငါ့ကို၊နိယျာဓေထိ၊ဆောင်ရှင်း၏၊ ဣမိနာပတ္တပူရေန၊
ဤသပိတ်ပြည့်သောအမဲဖြင့်၊ဝိပုလံ၊ပြန်ပြောသော၊သုခံ၊ချမ်းသာကို၊လဘ
သယ၊ရစေသော၊ ။ဒုတေ၊နှစ်ပါးကုန်သော၊ သမ္ပတ္တိယော၊စည်းစိမ်တို့ကို၊
ဘုတွာ၊ဆုံးဆောင်ခံစား၍၊ သုတ္တမူလေန၊ကုသိုလ်အကြောင်းရင်းသည်၊
စောဒံ၊တာ၊တိုက်တွန်းအပ်သည်ဖြစ်၍၊ပစ္ဆိမေ၊အဆုံးစွန်သောထဝသည်၊
ဝတ္တမာနမ္ဘိ၊ဖြစ်သည်ရှိသော်၊ကိလေသော၊ကိလေသာတို့ကို၊ဈာပယိသ၊ တိ
ဇုတ်မြှောက်ရလတ္တံ့၊ ။တတ္ထ၊ထိုအလျှာ၌၊ ဝိတ္တံ၊ပိတ်ကု၊ ပသာဒေတွာ၊
ကြည့်ညှိုးစ၍၊ တာဝတိံဘံ၊ တာဝတိံသာနတ်ထုံသို့၊ အဟံ၊ငါသည်၊အ
ဂစ္ဆိံ၊သွားပြီ၊ တတ္ထ၊ထိုတာဝတိံသာနတ်ထုံ၌၊ ဘုတွာပ၊ စား၍လည်း
ကောင်း၊ ဝိဝိတွာစ၊သောက်၍လည်းကောင်း၊ ဝိပုလံ၊ပြန်ပြောသော၊သုခံ၊
ချမ်းသာကို၊လဘာမိ၊ရ၏၊ ။မဏ္ဍပေဝါ၊မဏ္ဍပ်၌လည်းကောင်း၊ဓူက္ခမူ
သော၊၊သစ်ပင်မုင်း၌လည်းကောင်း၊ ပုဗ္ဗကမ္ဘံ၊ရှေ့ပြည့်သောကုသိုလ်ကံကို၊
အနုသရိံ၊အောင်စေပြီ၊ တာဝဒေ၊ထုံတမ္ဘံ၊ မေ၊ငါအား၊ အနုပါနဘိဝ
ေ၊စားစားတွယ်သောက်တွယ်ရိမ်းသည်၊အဘိဝဿတိ၊ရွာ၏၊ ။မဗ္ဗံ၊
ငါအား၊ ဣဒံ၊ဤအဖြစ်သည်၊ပစ္ဆိမကံ၊အဆုံး စွန်သောအဖြစ်တည်း၊စရိမော
နောက်ဆုံးဖြစ်သော၊ဘဝေါ၊ ဘဝသည်၊ဝတ္တကေ၊ဖြစ်၏၊ဣဒံ၊ဤအဆုံး
တမ္ဘံလည်း၊ သမ္ပက၊လိကံ၊အခါခပ်သိမ်း၊ မေ၊ငါအား၊ အနုပါနံ၊စားတွယ်
သောက်တွယ်ရိမ်းသည်၊ဝဿတေ၊ရွာ၏၊ ။တေ၊နဝမရဒါနေန၊ထုံပျားအ
လှကြောင့်သာလျှင်၊ အဟံ၊ငါသည်၊ သန္တာဝိတွာ၊ကျင်လည်ရ၍၊သဗ္ဗာသ
ဝေ၊ အလုံးရုံသောအာသဝေ၊တရားတို့ကို၊ ပရညာယ၊ပိုင်းခြား၍၊ အနာသ
ဝေါ၊အာသဝေါမရှိဘဲ၊ဝိဟရာမိ၊နေရ၏၊ ။ဣတော၊ဤတဒ္ဒါပတ္တမ္ဘိ၊ကေနု
ထေကပ္ပေ၊ကိုးဆဲ၊ကကမ္ဘာထက်၌၊ တဒါ၊ထိုအခါ၌၊ ယံဒါနံ၊အကြင်အလှ
ကို၊အဒဒိံ၊လျှာပြီ၊ တတော၊ထိုအခါမှ၊ပဘုတံ၊စ၍၊ ဒုဂ္ဂတံ၊ဒုဂ္ဂတံတဝကို၊
နာဘိဇနာမိ၊မသိစဘူး၊ ဣဒံပလံ၊ဤအကျိုးသည်၊ မရဒါနဿ၊ပျားအလှ၏၊
ဖလံ၊အကျိုးတည်း၊ ။မဗ္ဗံ၊ငါသည်၊ကိလေသော၊ကိလေသာတို့ကို (ပ)၊
အနာသဝေ၊အာသဝေါမရှိဘဲ၊ဝိဟရာမိ၊နေရ၏၊ ။မေ၊ငါ၏၊အာဂတံ၊
လာခြင်းသည်၊ဝတ၊စင်စစ်၊သွာဂတံ၊ကောင်းသောလာခြင်းသည်၊အာသိ၊
ဖြစ်၏၊(ပ)၊သာသနံ၊အဆုံးအမထေဝ်ကို၊ကတံ၊ပြုအပ်ပြီ၊စတသော၊လေး

ပါးကုန်သော၊ ပရိသန္တိဒါ၊ ပရိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမထေရ်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယံသ္မာ၊ ရှည်သော သက်တော်ရှိသော၊ မရမံသဒါယကောထေရော၊ မရမံသဒါယကမထေရ် သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်စဉ်ဖြင့်၊ မရမံသဒါယ ကတ္ထေရဿ၊ မရမံသဒါယကမထေရ်၏၊ စတုတ္ထံ၊ လေးခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၂-ဘဒ္ဒါလိဝဂ်-၄၁၇-နာဂပလ္လဝတ္ထေရ်အပဒါနိ၊

ဗန္ဓုမတိယာ၊ ဗန္ဓုမတိအမည်ရှိသော၊ နဂဓေ၊ မြို့၌၊ အထံ၊ ငါသည်၊ ရာဇ ယျာနေ၊ မင်းဥယျာဉ်၌၊ ဝသာမိ၊ နေ၏၊ မမ၊ ငါ၏၊ အဿမဿ၊ မန္တော၊ သင်ခမ်း ထေရ်တိုင်း၏အနီး၌၊ သောကနာယကော၊ မြတ်စွာဘုရားသည်၊ နိသိဒိ၊ ထိုင် နေတော်မူ၏။ ဣ၊ နာဂပလ္လဝံ၊ ကံ၊ ကော်ညွန့်ကို၊ အာဒါယ၊ ယူ၍၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ အဘိရောပယိံ၊ တင်ပူပူဖော်ပြီ၊ ပသန္တိတ္ထော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ သုဂတံ၊ မြတ် စွာဘုရားကို၊ အဘိဝါဒယိံ၊ ရှိခိုးပြီ။ ဣတော၊ ဤစန္ဒကမ္ဘာမှ၊ ကေနုတိတောကပ္ပေ၊ ကိုးဆဲ၊ တကမ္ဘာထက်၌၊ ယံပလ္လဝံ၊ အကြင်ကံ၊ ကော်ညွန့် ကို၊ အဘိပူဇယိံ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိဘူး၊ ဣဒံပယံ၊ ဤအကျိုးသည်၊ ဗုဒ္ဓ ပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ဖလံအကျိတည်း။ မပတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အသဝေါမရှိဘဲ၊ ဝိဟ ရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂ တံ၊ ကောင်းသော လာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမထေရ်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသေသာ၊ လေးပါးကုန်သော၊ ပရိသန္တိဒါ၊ ပရိသန္တိဒါ တို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမထေရ်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယံသ္မာ၊ ရှည်သော သက်တော် ရှိသော၊ နာဂပလ္လ ဝေါထေရော၊ နာဂပလ္လဝမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါ အစဉ်အနက်အစဉ်ဖြင့်၊ နာဂပလ္လဝတ္ထေရဿ၊ နာဂပလ္လဝမထေရ်၏၊ ပဇ္ဇမံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၂-ဘဒ္ဒါလီဝဂ်-၄၁၈-ဧကဒိပိယတ္ထေရအပဒါနံ၊

သိဒ္ဓတ္ထေ၊ သိဒ္ဓတ္ထအမည်တော်ရှိသော၊ ယောကနာယကော၊ ယောကကို
နိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ သုဂတေ၊ မြတ်စွာဘုရားသည်၊ ပရိနိဗ္ဗု
တော၊ ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော်၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ သဒ္ဓေဝ
မနုဿာ၊ နတ်နှင့်တကွသော လူတို့သည်။ နိပရတ္တဓံ၊ အခြေနှစ်ချောင်း
ရှိသော သတ္တဝါတို့ထက် မြတ်သော မြတ်စွာဘုရားကို၊ ပူဇော်၊ ပူဇော်
ကြကုန်၏။ သိဒ္ဓတ္ထေ၊ သိဒ္ဓတ္ထ အမည်တော် ရှိသော၊ ယောက နာယ
ကော၊ မြတ်စွာဘုရားကို၊ စိတကော၊ ထောင်တိုက်ပေါ်သို့၊ အာရောပိတေ
စ၊ တင်အပ်သည် ရှိသော်ကား၊ ယထာ သကောန ထာမေန၊ မိမိတို့၏
အား အစွမ်းလျှောက်၊ သတ္တုနော၊ မြတ်စွာဘုရား၏၊ စိတံ၊ ထောင်တိုက်
တော်ကို၊ ပူဇော်၊ ပူဇော်ကြကုန်၏။ စိတကဿ၊ ထောင်တိုက်၏၊
အာရိဒ္ဓရမနိမဝေ၊ သောအရပ်၌၊ အဟံ၊ ငါသည်၊ ဒိပံ၊ ဆီမီးကို၊ ဥဇ္ဇလယိံ၊
ညှိထွန်းပြီး၊ ယာဝ၊ အကြင်မျှသောက်၊ သုရိယော၊ နေသည်၊ ဥဒေတိ၊ တက်
၏၊ တာဝ၊ ထိုမျှသောက်၊ မေ၊ ငါ၏၊ ဒိပံ၊ ဆီမီးသည်၊ ဥဇ္ဇလိ၊ တောက်ပ၏။
သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊ ထိုကံကြောင့်လည်း
ကောင်း၊ စေတနာပဏိဓိတိစ၊ စေတနာဆုတောင်းခြင်း တို့ကြောင့်လည်း
ကောင်း၊ မာနုသံဒေဟံ၊ လူ၏ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊
တာဝတိံသံ၊ ကာဝတိံသံ နတ်ပြည်သို့၊ အဂစ္ဆိံ၊ သွားပြီ၊ တတ္ထ၊
ထိုကာဝတိံသံနတ်ပြည်၌၊ မေ၊ ငါ၏၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊
ဗျဗ္ဗံ၊ ဗိမာန်သည်၊ ဧကဒိပိတိ၊ ဧကဒိပိဟူ၍၊ ပညာယတိ၊ ထင်ရှား၏၊ ဒိပသတ
သဟသ္မာနိ၊ တသိန်းသောဆီမီးတို့သည်၊ မေ၊ ငါ၏၊ ဗျဗ္ဗံ၊ ဗိမာန်၌၊ ပဇ္ဇထ
ရေ၊ တောက်ပကုန်၏၊ ဥဒယန္တော၊ တက်သော၊ သုရိယော၊ နေကဲ့သို့၊ မေ၊
ငါ၏၊ ဒေဟော၊ ကိုယ်သည်၊ ဇောတပော၊ ထွန်းတောက်ပ၏၊ သရိရဿ၊
ကိုယ်၏၊ သပ္ပတာဟိ၊ အရောင်တို့ဖြင့်၊ အာယောကော၊ အစင်းသည်၊ မေ၊
ငါ့အား၊ သဒ္ဓါ၊ အခါခပ်သိမ်း၊ ဟောတိ၊ ဖြစ်၏။ တိရောကုဋံ၊ နံရံတဘက်
ကိုထည်းကောင်း၊ တိရောသေယံ၊ ကျောက်တောင် တဘက် ကိုထည်း
ကောင်း၊ သမတိတ္တဗ္ဗ၊ လွန်၍၊ ပဗ္ဗတံ၊ တောင်ကို၊ သမန္တာ၊ ထက်ဝန်းကျင်
မှ၊ သောဇနသတံ၊ သူဇနာတရာတိုင်အောင်၊ အဟံ၊ ငါသည်၊ စက္ခုနာ၊ မျက်
စိဖြင့်၊ ပဿာမိ၊ မြင်ရ၏။ သတ္တသတ္တတိ၊ ဝတ္တု၊ ခုနစ်ဆဲ၊ ခုနစ်ကြိမ်
တိုင်တိုင်လည်း၊ ဒေဝယောကော၊ နတ်ပြည်၌၊ အဟံ၊ ငါသည်၊ ရမိံ၊ မွေ့

ထေရ်ရပြီ၊ ကေကိသတိက္ခန္ဓာ၊ နှစ်သုံးဆယ့်ငါးကြိမ်တိုင်အောင်လည်း၊ ဒေဝ
ရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရပိ၊ ပြုခဲ့ပြီ၊ အဋ္ဌဝိသတိက္ခန္ဓာ၊
နှစ်ဆယ့်ရှစ်ကြိမ်တိုင်တိုင်လည်း၊ အဘိ၊ ငါသည်၊ စက္ခုဝတ္ထိ၊ စကြာမင်းသည်၊
အဘာသိ၊ ဖြစ်ပြီ၊ ဝိဂုလံ၊ ပြန်ပြောသော၊ ပဒေသဇ္ဇေ၊ ပဒေသရာ ဖြစ်
အဖြစ်သည်ကား၊ ဂဏနတော၊ ဂဏန်းအားဖြင့်၊ အသင်္ခယံ၊ မရေတွက်နိုင်၊
ဒေဝလောက၊ နတ်ပြည်မှာ၊ စဝိတွာန၊ ရှေးတစ်၊ မာတုကုက္ခိယံ၊ အမိဝမ်း၌၊
နိဗ္ဗန္တိ၊ ဖြစ်၏၊ မာတုကုက္ခိ ဂတယာမိ၊ အမိဝမ်း၌တည်သော်လည်း၊ မေ
ငါ့အား၊ အက္ခိ၊ မျက်စိ၊ နိဗ္ဗိသတိ၊ မမှတ်၊ ဇာတိယော၊ ပွေးဖွားသည်
မှာ၊ စတုဂ္ဂေယော၊ ထေးနှစ်သာရှိသေးသော၊ အဘိ၊ ငါသည်၊ အနဝိရိယံ၊
အိမ်ရာမထောင်ချားဘေးဘောင်၌၊ ဝဗ္ဗဇိ၊ ရဟန်းပြုပြီး၊ အဋ္ဌမာသေ၊ ရှစ်လ
သတ်၊ သမ္ပဒက္ခ၊ ရောက်သည်ရှိသော်၊ အရဟတ္တံ၊ အရဟတ္တ ဖြစ်သို့၊ အပါဝ
ကိ၊ ရောက်ပြီ။ ဝိဗ္ဗစက္ခု၊ ဝိဗ္ဗစက္ခုကို၊ ဝိသောဇေယိ၊ သုတ်သင်ပြီ၊
သဗ္ဗေ၊ အဆုံးရုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတာ၊ ပယ်နှုတ်အပ်
ကုန်ပြီ၊ သဗ္ဗေ၊ အဆုံးရုံကုန်သော၊ ကိလေသာ၊ ကိလေသာတို့ကို၊ သံဆိန္ဒာ၊
မြတ်အပ်ကုန်ပြီ၊ ဣဒံပယံ၊ ဤအကျိုးသည်၊ ဧကဒိပဿ၊ ဆီမီးတပွင့်လှူခြင်း
၏၊ ပလံ၊ အကျိုးတည်း၊ တိရောကုဇ္ဇံ၊ နံရံတဘက်ကိုလည်းကောင်း၊
တိရောသေလံ၊ ကျောက်တောင် တဘက်ကို လည်းကောင်း၊ ဧကဝလံ၊
သက်သက်၊ ဗဗ္ဗတဉ္စာဝိ၊ တောင်ကိုလည်းကောင်း၊ သမတိက္ခန္ဓာ၊ လွန်၍၊
ပဿာမိ ဖြစ်ရ၏၊ ဣဒံပယံ၊ ဤအကျိုးသည်၊ ဧကဒိပဿ၊ တပွင့်သောဆီ
မီးအလှူ၏၊ ပလံ၊ အကျိုးတည်း၊ မေ၊ ငါ့အား၊ ဝိသမာ၊ ရာဂဒေါသမောဟ
တို့သည်၊ သမာ၊ ငြိမ်းကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ အန္ဓကာရာ၊ အဓိက
သည်၊ နဝိဇ္ဇတိ၊ မရှိ၊ အဘိ၊ ငါသည်၊ တိမိရံ၊ အဓိကကို၊ နပဿာမိ၊ မမြင်၊
ဣဒံပယံ၊ ဤအကျိုးသည်၊ ဧကဒိပဿ၊ ဆီမီးတပွင့်အလှူ၏၊ ပလံ၊ အကျိုး
တည်း၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှာ၊ စတုနဂုဏတကပ္ပေ၊ ကိုးဆယ့်လေးကမ္ဘာ
ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒိပံ၊ အကြင်ဆီမီးကို၊ အဒိဗိ၊ လှူပြီ၊ တတော၊
ထိုအခါမှာ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နဘိဇာနာမိ၊ မထိစာဘူး၊
ဣဒံပယံ၊ ဤအကျိုးသည်၊ ဧကဒိပဿ၊ ဆီမီးတပွင့်အလှူ၏၊ ပလံ၊ အကျိုး
တည်း၊ မေတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊
အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊
ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံး
အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိ

ဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်
ရှိသော၊ ဧကဒိပိယောထေရော၊ ဧကဒိပိယမထေရ် သည်၊ ဣမာဂါထာယော၊
ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရုတ်ဆိုတော်မူပြီ၊ ။ ဣတိဣမိနာနုတ္တမေန၊
ဤ သို့သောအစဉ်ဖြင့်၊ ဧကဒိပိယတ္ထေရဿ၊ ဧကဒိပိယမထေရ်၏၊ ဆဋ္ဌံ၊
မြောက်ရအမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၄၂-ဘဒ္ဒါလိဝဂ်-၄၀၉-ဥစ္ဆင်္ဂိပုဂ္ဂိယတ္ထေရအပဒါနံ၊

ဗန္ဓုမဂ္ဂိယာ၊ ဗန္ဓုမဂ္ဂိအမည်ရှိသော၊ နဂဇေ၊ မြို့၌၊ ယဒါ၊ အကြင်အခါ
၌၊ မာလိကော၊ မန်းသည်သည်၊ အဟောထိံ၊ ဖြစ်ပြီ၊ ဥစ္ဆင်္ဂိံ၊ ခါးပိုက်ကို၊
ပူရယိတွာနံ၊ ပြည့်စေ၍၊ အန္တရာပတံ၊ အိမ်ဈေးသို့၊ အဂတံ၊ သွားပြီ၊ တမ္ဘိယံ၊
မယော၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘိက္ခုသံဃာပုဂ္ဂိုလ်တို့၊
ရဟန်းအပေါင်းခြံရံဇူကံ၊ မဟာတာ၊ ကြီးစွာသော၊ အာနုဘာဝေန၊ အာနု
တော်တော်အားဖြင့်၊ ယောကနာယကော၊ မြတ်စွာဘုရားသည်၊ နိယျာတိ၊
ကြွေဘတ်မူ၏၊ ။ ယောကပစ္ဆေတံ၊ ယောကအလင်း ဖြစ်တော်မူသော၊
ယောကဟာရတံ၊ လူတို့ကိုကယ်တော်မူတတ်သော၊ ဝိပဿိံ၊ ဝိပဿိမြတ်
စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ဥစ္ဆင်္ဂိံ၊ ခါးပိုက်မှ၊ ပုပ္ဖံ၊ ပန်းကို၊ ပဂ္ဂဟာ၊ ယူ၍၊
ဗုဒ္ဓဿဋ္ဌံ၊ ဘုရားမြတ်ကို၊ အပူဇယိံ၊ ပူဇော်ပြီ၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာ
မှ၊ ဧကနဂုတကဗ္ဗေ၊ ကိုးဆွဲဘဝ နှာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ အဘိ
ပူဇယိံ၊ ပူဇော်ပြီ၊ ဟတော၊ ထိုအခါမှ၊ ပဘုတိ၊ စေ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊
နာဘိဇာနာပိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကို
ပန်းပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ ။ မဟ္တာ၊ ဝါသည်၊ ကိလေသာ၊
ကိလေသာတို့ကို (ပ)၊ အနာသပေါ၊ အာသဝေါမရှိဘဲ၊ ဝိပာရမိ၊ နေရ၏၊ ။
မေ၊ ဝါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
ထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။
စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို လည်း
ကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့
လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ဥစ္ဆင်္ဂိပုဂ္ဂိယောထေရော၊
ဥစ္ဆင်္ဂိပုဂ္ဂိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ
ရုတ်ဆိုတော်မူ၏၊ ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ ဥစ္ဆင်္ဂိ

ဝတ္တိမဟာရဇ္ဇ၊ စကြာမင်း၏အဖြစ်ကို၊ အကာရယိ၊ ပြုပြီ၊ ဒိပုလံ၊ ပြန်
ပြောသော၊ မဒေသရဇ္ဇံ၊ ပဒေသရာဇ်မင်း၏အဖြစ်သည်၊ ဂဏနတော၊ ဂ
ဏန်းအရေအတွက်အားဖြင့်၊ အသင်္ခယံ၊ မရေတွက်နိုင်၊ ဒေဝလောကော၊
နတ်ပြည်၌လည်းကောင်း၊ မနုဿဝါ၊ လူပြည်၌လည်းကောင်း၊ အတံ၊ ငါ
သည်၊ သယံ၊ ကိုယ်တိုင်၊ အနုထုတွာ၊ ခံစား၍၊ ဗေဒ္ဓိမေ၊ အဆုံးစွန်သော၊
ဘဝသမ္ပတ္တေ၊ ဘဝသို့ရောက်သည်ရှိသော်၊ အနဂါရိယံ၊ အိမ်ရာမထောင်ရ
ဟန်းဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ ကေသေ၊ ဆံကို၊ သဟ၊ ဩရောပိတေ၊
ချအပ်သည်နှင့်တကွနက်၊ သဗ္ဗသမ္ပတ္တိ၊ ခပ်သိမ်းသော ပြည့်စုံခြင်းသည်၊
ပိဇ္ဇတံ၊ ရှိ၏၊ ဝေယတောဝါ၊ ကုန်တတ်သောကြောင့်လည်းကောင်း၊ ဝယ
တောဝါ၊ ပျက်တတ်သောကြောင့်လည်းကောင်း၊ ကဠေဝရံ၊ ကိုယ်ကို၊ သမ္ပ
သန္တော၊ သုံးသပ်လျက်၊ ပုရေသိက္ခာပဒါဒါနေ၊ သိက္ခာပုန်မယူမီ၊ အရဟတ္တံ၊
အရဟတ္တဖိုလ်သို့၊ အပါပုဏိ၊ ရောက်ပြီ၊ မေ၊ ငါသည်၊ ဒါနဝရံ၊ ဒါန
မြတ်ကို၊ သုဒိန္နံ၊ ကောင်းစွာလှအပ်ပြီ၊ ဝါဏီဇံ၊ ကုန်သွယ်ခြင်းကို၊ သမ္ပ
ယောဇိတံ၊ ကောင်းစွာယှဉ်အပ်ပြီ၊ ဘေနေဝယာဂုဒါနေန၊ ထိုယာဂုအလှ
ကြောင့် သာလျှင်းအစလံပဒံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်သည်၊ အမ္ဘိ၊ ဖြစ်၏။ ။
သောကံ၊ စိုးရိမ်ခြင်းကို လည်းကောင်း၊ ပရိဒ္ဓဝံ၊ ပိုကြွေးခြင်းကို လည်း
ကောင်း၊ ဗျာမိ၊ ဖျားနာခြင်းကိုလည်းကောင်း၊ ဓရထံ၊ ပူအိုက်ခြင်းကိုလည်း
ကောင်း၊ ဥပ္ပန္နံ၊ ဖြစ်သော၊ စိတ္တတာပနံ၊ စိတ်၏ ပူပန်ခြင်းကိုလည်းကောင်း၊
နာဘိဇာနာပိ၊ မထိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ယာဂုဒါနဿ၊ ယာဂုအ
လှ၏၊ ပလံ၊ အကျိုးတည်း။ ပုညက္ခေတ္တေ၊ ကောင်းမြူ၏၊ စိုက်ပျိုးရာလယ်
မြေကောင်းသဖွယ်ဖြစ်သော၊ အနုတ္တရေ၊ အတုမရှိသောရတနာသုံးပါး၌၊
ယာဂု၊ ယာဂုကို၊ သံစေသ၊ သံစာတော်အား၊ ဒေတွာန၊ လှူ၍၊ ပညာနိသံသေ၊
ငါးပါးသောအာနိသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏။ ယာဂုသုပိဋ္ဌတာ၊
ယာဂုကိုကောင်းစွာပူးဖော်ခြင်းသည်၊ အဟော၊ ဩဝါဒ်အံ့၊ ဩတွသ်ရှိစွာ။ ။
အဗျာဓိတာ၊ အနာမရှိသည်၏ အဖြစ်သည်လည်းကောင်း၊ ဂူပဝတာ၊ အ
ဆင်းတူသည်၏အဖြစ်သည်လည်းကောင်း၊ ဝိပ္ပံ၊ ယျင်စွာ၊ ဓမ္မနိသန္တိ တာ၊ တ
ရားကိုဆင်ခြင်နိုင်သည်၏အဖြစ်သည်လည်းကောင်း၊ အနုပါနဿ၊ ထမင်း
အဖျော်ကို၊ လာဘီ၊ ရသည်၏အဖြစ်သည်လည်းကောင်း၊ မမ၊ ငါ၏၊ ပဉ္စမကံ၊ ငါ့ရခြေ
သော၊ အာယု၊ အသက်ရှည်ခြင်းသည်လည်းကောင်း၊ ဝေယကောစိ၊ အ
မှတ်မရှိတစုံတယောက်သောသူသည်၊ ဝေဒံ၊ နှစ်သက်ခြင်းကို၊ ဇနယံ၊ ဖြစ်
စေလျက်၊ ယာဂု၊ ယာဂုကို၊ သံစေ၊ သံစာအား၊ ဒေဒေယျ၊ လှူငြားအံ့၊ သော

ပဏ္ဍိတော၊ ထိုပညာရှိသည်၊ ဣမာနိပဉ္စဋ္ဌာနာနိ၊ ဤငါးပါးသောအရာတို့ကို၊
 ဝဗ္ဗိက္ခဏေယျ၊ ယုရုဏ်၊ သဗ္ဗံ၊ အလုံးစုံသော၊ ကတံ၊ ပြုအပ်သည်ကို၊ ကရဏီ
 ယံ၊ ပြုအပ်ပြီး၊ မယာ၊ ငါသည်၊ ဘဝါ၊ ဘဝတို့ကို၊ ဥဋ္ဌာဒိတော၊ ခွါအပ်ထုန်ပြီ၊
 သဗ္ဗာသဝဝဂိက္ခိဏော၊ အလုံးစုံသောအာသဝေါတရားထုန်ပြီ၊ ခါနိဗ္ဗာဒါနံ၊
 ယခုအခါ၌၊ ပုနုဗ္ဗဂေါ၊ တဘန်တဝသစ်၌၊ ဖြစ်ခြင်းသည်၊ နုတ္ထိ၊ မရှိ၊
 သောအဟံ၊ ထိုငါသည်၊ သမ္ပုဋ္ဌံ၊ မြတ်စွာသုရားကို၊ နမဿမာနေော၊ ရှိခိုး
 ထျက်၊ ဓမ္မဿစ၊ တရားတော်အားလည်း၊ သုဓမ္မတံ၊ ကောင်းသောတရား၏
 အဖြစ်ကို၊ နမဿမာနေော၊ ရှိခိုးထျက်၊ ဂါမာဂါမံ၊ ရွာတိုင်းရွာတိုင်းသို့၊ ပုရာ
 ပုရံ၊ မြို့တိုင်းမြို့တိုင်းသို့၊ ဂမိဿာမိ၊ သွားအံ့၊ ကိံသကပ္ပသဟာသ၊ မှီကမ္ဘာ
 သုံးသောင်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်အလှူကို၊ အဒဒိံ၊ လှူပြီ၊
 တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတံ၊ ဒုဂ္ဂတံဘဝကို၊ နာဘိဇာနာမိ မသိ
 စဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ယာဂုဒါနဿ၊ ယာဂုအလှူ၏၊ ပလံ၊ အကျိုး
 တည်း၊ မေတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ
 အာသဝေါမရှိတံ၊ ဗိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊
 ဝတာ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအ
 မတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣ၊ စတသေသာ၊ ထေးပါးကုန်သော၊ ဝဗ္ဗိသန္တိဒါ
 စ၊ ဝဗ္ဗိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ သို့ဤသွင်း၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိ
 သော၊ ယာဂုဒါယကောပထရော၊ ယာဂုဒါယကမထေရ်သည်၊ ဣမာဂါယာ
 ယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိ၊ ဣမိနံ၊ နုတ္ထမေ
 န၊ ဤသို့သောသဒ္ဓါအစဉ်အနစ်အစဉ်ဖြင့်၊ ယာဂုဒါယကတ္ထေရသော၊ ယာဂု
 ဒါယကမထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခု၊ မြောက်သော၊ အပဒါနံ၊ အပဒါန်သည်၊
 သမတ္ထံ၊ ပြီးပြီ ။

၄၂-ဘဒ္ဒါထိဝဂ်-၄၂၁-ပတ္ထောဒနဒါယကတ္ထေရ်အပဒါနံ၊

ပုဇေ၊ ငှေး၌၊ ဝနစာဓိ၊ တော၌ထွက်လည်သောသူသည်၊ အာသိံ၊ ဖြစ်ပြီ၊
 သဘာတံ၊ မဖြတ်၊ ဝနကမ္ဘိဏော၊ တော၌အမှုထုပ်သည်ဖြစ်၍၊ ပတ္ထောဒနံ၊ တ
 ကွမ်းစားချက်ထမင်းကို၊ ဂဟေတွာန၊ ယူ၍၊ ကမ္ပန္တံ၊ အမှုထုပ်ရာအရပ်
 သို့၊ အဟံ၊ ငါသည်၊ အဂမာသိံ၊ သွားပြီ၊ တတ္ထံ၊ ထိုတော၌၊ သယမ္ပု၊ အ
 လိုလိုဖြစ်တော်မူသော၊ အပရာဇိတံ၊ သူတပါးတို့သည်မအောင်အပ်သော၊

သမ္ပုဒ္ဓံ၊ ပစ္စေကဗုဒ္ဓါကို၊ အဒ္ဓသာသိံ၊ မြင်ဖြိုဝနာ၊ တောမှ၊ နိက္ခန္တံ၊ ထွက်
ကော်မူသောပစ္စေကဗုဒ္ဓါကို၊ ဒိသ္မာ၊ မြင်၍၊ ဝိက္ခံ၊ စိတ်ကို၊ ပဿာဒယိံ၊ ကြိုည်
ညှိစေပြီ။ ။ ပရကမ္မာယဒန၊ သူ့ဘဝါးအမှုကိုလုပ်ခြင်း၌၊ ယုတ္တော၊ ယှဉ်
သည်ဖြစ်၍၊ မေဝါ၊ အား၊ ဝုဉ္ဇဉ္ဇ၊ ကောင်းမှုသည်လည်း၊ နဝိဇ္ဇတိ၊ မရှိ၊ အယံ
ပတ္ထောဒနာ၊ အကြင်တကွမ်၊ စားချက်သမင်းသည်၊ အတ္ထိ၊ ရှိ၏၊ ရနံ၊ မြတ်
စွာထုရားကို၊ အဟံ၊ ငါသည်၊ ဘောဇယိသာဝဓိ၊ ကျေးအံ့၊ ။ ပတ္ထောဒနံ၊
တကွမ်းစားချက်သမင်းကို၊ ဝေဟတွာန၊ ယူ၍ အဟံ၊ ငါသည်၊ သယမ္ပု
လေ၊ မြတ်စွာထုရားအား၊ အဒါယိံ၊ လှူပြီ၊ မမေဝါသည်၊ နိဗ္ဗာယမာနသာ၊ ရှု
ကြည့်၍၊ ဘဒါ၊ ထိုအခါ၌၊ ရနံ၊ မြတ်စွာထုရားသည်၊ ပရိယုဉ္ဇိ၊ ထုန်းငေးသုံး
ဆောင်ကော်မူ၏။ ။ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊
ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိဗိဟိစ၊ စေတနာထု
တောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံဒေယံ၊ လူ၏ကိုယ်ကို၊ ဇ
ဟိတွာန၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အ
ဂန္တိံ၊ သွားပြီ။ ။ ဆက္ကိံသက္ကတ္တံ၊ သုံးဆဲ၊ ခြောက်ကြိမ် တိုင်တိုင်၊
ဒေဝိဇ္ဇော၊ နတ်တို့ကိုအစိုးရသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝဇ္ဇန္တံ၊ နတ်မင်း၏အ
ဖြစ်ကို၊ အကာရယိံ၊ ပြုပြီ၊ တေတ္ထိံသက္ကတ္တံ၊ သုံးဆဲ၊ သုံးကြိမ်တိုင်တိုင်၊
စက္ကာတ္ထိ၊ စကြာရတနာကို ထည်စေတတ်သော၊ ရာဇာစ၊ စကြာမင်သည်
လည်း၊ အဟောသိံ၊ ဖြစ်ဖြိုဝိပုလံ၊ ပြန်ပြောသော၊ ပဒေသဇ္ဇန္တံ၊ ပဒေသရာဇ်
မင်းအဖြစ်သည်၊ ဝဏနံ၊ ဝဏန်းအရေအတွက်အားဖြင့်၊ အသံခယံ၊ မ
ရေထွက်နိုင်၊ သုဝိတော၊ ချမ်းသာသည်၊ ယသဝါ၊ အခြံအရံများသည်၊ ဟော
မိ၊ ပြစ်ရ၏။ ။ ဣဒံ၊ ဤအကျိုးသည်၊ ပတ္ထောဒနသ၊ တကွမ်၊ စား
ချက်သယံ၊ သမင်းအလှူ၏၊ ဖလံ၊ အကျိုးတည်း။ ။ ဘဝါဘဝေ၊ ဘဝကြီး
ဝယ်၌၊ သံသရန္တော၊ ကွန်လည်ရသည်ရှိသော်၊ အပိတံ၊ မနိုင်ယှဉ်အပ်သော၊
နံ၊ ဥက္ကာကို၊ လာဘာမိ၊ ရ၏၊ ဘောဂေ၊ စည်စိပ်ဥစ္စာ၌၊ မေဝါ၊ အား၊ ဦးနုတာ၊
ယုတ်သည်၏အဖြစ်သည်၊ နတ္ထိ၊ မရှိ၊ ဣဒံ၊ ဤအကျိုးသည်၊ ပတ္ထောဒန
သ၊ တကွမ်းစားချက်သောစွမ်းအလှူ၏၊ ဖလံ၊ အကျိုးတည်း။ ။ မေဝါ
၏၊ ဘောဂါ၊ စည်းစိပ်ဥစ္စာတို့သည်၊ နဒိသော၊ တပဋိဘဝဂါ၊ မြစ်ရေအလျှင်နှင့်
တူစွာ၊ နိဗ္ဗတ္တရေ၊ ဖြစ်၏၊ ပရိမေတုံ၊ နှိုင်းယှဉ်ခြင်း၌၊ နသတ္ထောမ်၊ မတတ်
နိုင်၊ ဣဒံ၊ ဤအကျိုးသည်၊ ပတ္ထောဒနသ၊ တကွမ်းစားချက်သောစွမ်း
အလှူ၏၊ ဖလံ၊ အကျိုးတည်း။ ။ ဣမံ၊ ဤအစောကို၊ ခါဒ၊ ခဲထော၊ မှုမ်း၊ ဤ
အစောကို၊ ထုဉ္ဇ၊ စားထော၊ ဣမံ၊ သယဒန၊ ဤနေရာ၌၊ သယ၊ အိပ်ထော၊

တေနဟိ၊ ထိ၊ ကြောင့်သာလျှင်၊ သုခိတော၊ ချမ်းသာသည်။ ဟောမိ၊ ဖြစ်
 ၏၊ ဣဒံ၊ ဤအကျိုးသည်။ ပတ္ထောဒနာယ၊ တကွမ်းစား၊ ချက်သော
 ဆွမ်းအလှူ၏၊ ဖထံ၊ အကျိုးတည်း။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုန္ဒ
 ဝတေကပ္ပေ၊ ကိုးဆဲ့၊ လေးကမ္ဘာ ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အ
 ကြင်အလှူကိုအခမ်း၊ လျှဖြ၊ တတော၊ ထိုအခါမှ၊ ဟာဂုတိ၊ စွမ်းရင့်တိ၊ ဒုဂ္ဂတိ
 ဘဝကိုနာဘိဒေနာမိ၊ မထိစတုး၊ ဣဒံ၊ ဤအကျိုးသည်၊ ပတ္ထောဒနာယ၊
 တကွမ်းစားချက်သောဆွမ်းအလှူ၏၊ ဖထံ၊ အကျိုးတည်း။ မယှံ၊ ငါသည်၊
 ကိ၊ ထေသာ၊ ကိ၊ ထေသာတို့ကို၊ (၁)၊ အနာသဝေါ၊ အာသဝေါမနိ၊ ဘိဟရာ
 မိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတေ၊ စင်စစ်၊ သွာဂတံ၊
 ကောင်းသောလာခြင်းသည်။ (၁)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကထံ၊ ပြု
 အပ်ပြီ၊ စဘယေယ၊ ထေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့
 ကိုဆိုသည်၊ ကောင်း၊ (၁)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကထံ၊ ပြုအပ်ကုန်ပြီ၊
 ဣတ္ထံ၊ ဤအိုလျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ပတ္ထောဒနာဒါ
 ယကော၊ ထေရော၊ ပတ္ထောဒနာဒါယကမထေရ်သည်၊ ဣမာဂါယာယော၊ ဤ
 ဂါထာတို့ကိုအဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ။ ဣတိ၊ ဣဒိနာ၊ ဣတ္ထမေန၊ ဤ
 သို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ပတ္ထောဒနာဒါယက၊ ပတ္ထောဒနာ၊ ပတ္ထော
 ဒနာဒါ ယကမထေရ်၏၊ နဝမံ၊ ကိုးခုမြောက်သော၊ အဒေါနံ၊ အပဒါနံသည်၊
 သမတ္ထံ၊ ပြီးပြီ။ ။

၄၂-တဒ္ဓါလိဝဂ် - ၄၂၂-မဇ္ဇဒါယကတ္ထေရ်အပဒါနိ။

ကရုဏိကော၊ ကရုဏာရှိတော်မူသော၊ ထောကနာယကော၊ ထောကကို
 နိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ သိဒ္ဓတ္ထေ၊ သိဒ္ဓတ္ထမြတ်စွာထုရားသည်။
 ပရိနိဗ္ဗာတော၊ ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော်၊ ဒေဝမနုဿတ္ထတော၊ နတ်
 လူတို့သည်ပူဇော်အပ်သော၊ ပါဝစနေ၊ သာသနာတော်သည်။ ဝိတ္ထာရိတော၊
 ပြန်သည်ရှိသော်၊ ။ အပဏိ၊ ငါသည်၊ စန္ဒာထော၊ နန်းစံဗျားသည်၊ အာသိ၊
 ဖြစ်၏၊ တတ္ထ၊ ထိုသာယာနာကော်၌၊ အာသန္ဓိဝိဂ္ဂကာရကော၊ အခြေရည်သော
 ညောင်စောင်းအင်းပျဉ်ကိုပြု၏။ တေနကမ္မေန၊ ထိုအမှုဖြင့်၊ ဇိဝါမိ၊ အသက်
 ပွေးရ၏၊ တေန၊ ထိုအမှုဖြင့်၊ ဒါရကော၊ သားမယားတို့ကို၊ ပေါသေမိ၊ ပွေး၏။ ။
 သုကဘံ၊ ကောင်းစွာပြုအပ်သော၊ အာသန္ဓိ၊ အခြေတတ်သောညောင်စောင်း
 ကို၊ ကတ္တာ၊ ပြု၍၊ ပယန္နော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိ၊ ပါဏိတိ၊ မိမိထက်

တို့ဖြင့်၊ သယမေဝ၊ ကိယံ ဟိ ဝိသိသိ၊ ဥပဂတ္တံ န၊ ကင်န္တိ၊ ဝိက္ခုသံစာ
သ၊ ရဟန္တံ သံစာ အာ၊ အဟံ၊ ဝါ သည်၊ အဒါ သိ၊ ဣဗြိ၊ သုကတေ န၊
ကောင်းစွာပြုအပ်သော၊ တေနကဗ္ဗေန၊ ထိုကောင်းမှုကံကြောင့် လည်း
ကောင်း၊ စေတနာပဏိဗိဟိစ၊ စေတနာဆု တောင်ခြင်းကို ကြောင့်လည်း
ကောင်း၊ မာနုသံ ဒေဘံ၊ လူ၏ကိုယ်ကို အသိတွင် စွန့်၍၊ တာဝတိံ သံ၊ တာဝ
တိံ သာနတ်ပြည်သို့ အဟံ၊ ဝါ သည်၊ အဂတ္တိံ၊ သွားပြီ၊ ဒေဝလောကက
တော၊ နတ်ပြည်သို့ ရောက်သည်၊ သန္တော၊ မြစ်သည်ရှိသော်၊ တိဒသေဂဏေ၊
တာဝတိံ သာနတ်အပေါင်း၌၊ မောဒါပိ၊ ရွေးလျှင်၏၊ မဟန္တိ၊ နိ၊ အသိအ
များထိုက်ကုန်ပေ၊ သယာနာနိ၊ နေရာတို့သည်၊ ယဒိန္ဒကံ၊ အလိုရှိတိုင်း၊ နိဗ္ဗ
တ္တန္တိ၊ ဖြစ်ကုန်၏၊ ပညာသက္ကတ္တံ၊ အကြိမ်ငါ့ဆယ်တိုင်တိုင်၊ ဒေဝိန္ဒော၊
နတ်တို့အစိုးရသည်၊ ဟုတွင်၊ မြစ်၍၊ ဒေဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ အကာ
ရမိ၊ ပြုပြီ၊ အသိတိ၊ ခတ္တံ၊ အကြိမ်ရှစ်ဆယ်တိုင်တိုင်၊ စက္ကပတ္တိံ၊ စကြာရ
တနာကိုလည်း စဘတ်ဒေဝ၊ ရ၊ စာစ၊ စကြာမင်းသည်လည်း၊ အဟံ၊ ဝါ
လည်းဟောသိ၊ ဖြစ်ပြီ၊ ဣ၊ ဝိ၊ သံ၊ ပြန်ပြောသော၊ ပဒေသန္တေ၊ ပဒေသ၊ ရ၊ ဇ
မင်း၏အဖြစ်သည်၊ ဝံ၊ သာနတော၊ ဂဏန်းအားဖြင့် အသံခယ်၊ မရေတွက်နိုင်
သုခိတော၊ ချမ်းသာသည်၊ ယသဝါ၊ အ၊ ခြံအရံများသည်၊ ဟေ၊ သိ၊ ဖြစ်၏၊
ဣဒံ၊ ဤအကျိုးသည်၊ မဉ္ဇူဒါန သာ၊ ညောင်စောင်းအလှူ၏၊ ဖလံ၊ အကျိုး
တည်း၊ ဒေဝလောကာ၊ နတ်ပြည်မှ စဝိတွင်၊ ရတေ၍၊ မာနုသံ၊ တာဝံ၊ လူ
တာဝကို၊ ဝေ၊ စ၊ ရောက်ပြန်၊ မဟာရဟာ၊ မြတ်သော သူတို့သာထိုက်
သော၊ သုသယနာ၊ ကောင်းသော အိပ်ရာနေရာတို့သည်၊ သယမေဝ၊ အလိုလို
သာလျှင်၊ မေ၊ ဝါ၊ အ၊ တာဝန္တိ၊ ဖြစ်ကုန်၏၊ အသိ၊ ဤအဖြစ်သည်၊ မဟံ၊
ငါအား ခတ္တိမကော၊ အဆုံးစွန်သော အဖြစ်တည်း၊ စရိမော၊ နောက်ဆုံးဖြစ်
သော၊ ဘဝေါ၊ တာဝသည်၊ ဝတ္တတေ၊ ဖြစ်၏၊ အန္တဝေ၊ ဘုရားပစ္စိလည်း၊ သယ
နေကာလေ၊ အိပ်သောအခါ၌၊ သယနံ၊ အိပ်ရာနေရာသည်၊ ဥပဂတ္တိ၊ ဣ၊ တည်
လာ၏၊ ဣဒံ၊ ဤဘုရားရှင်မှ၊ စတုဂ္ဂတေကဗ္ဗေ၊ ကိုးဆယ့်လေးကမ္ဘာထက်
၌၊ တဒါ၊ ထိုအခါ၌၊ ယံ၊ ဒါနံ၊ အကြင်အလှူကို၊ အဒိ၊ ဣ၊ ပြု၊ တတော၊ ထိုအခါ
မှ၊ ပတု၊ ဝိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိ၊ ဇာနာပိ၊ ဝထိစဘူ၊ ဣဒံ၊ ဤ
အကျိုးသည်၊ မဉ္ဇူဒါန သာ၊ ညောင်စောင်းအလှူ၏၊ ဖလံ၊ အကျိုးတည်း၊
မဟံ၊ ဝါ သည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသာ
ဝေါမရှိဘဲ၊ ဝိဟာရာပိ၊ နေရ၏၊ မေ၊ ဝါ၊ အာတေ၊ လာခြင်းသည်၊ ဝတ၊
စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမ

တော်ကိုကတံ၊ ပြုအပ်ပြီ၊ စတံသော၊ လေးပါးကုန်သော၊ ပဋိသန္ဓိဒါ၊ ပဋိသန္ဓိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ မဉ္ဇဒါယကော၊ စောရော၊ မဉ္ဇဒါယကမထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အာသာသိတ္ထံ၊ ရှက်ဆိုတော်မူပြီ။ ။ ဣတိ ဣမိနာ နုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ မဉ္ဇဒါယကတ္ထေရုဿ၊ မဉ္ဇဒါယကမထေရ်၏။ ဒေသမံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်။ သမတ္တံ၊ ပြီးပြီ။ ။ ဥဒါနံ၊ သည်ကား။ ။ ဘဒ္ဒါလီ၊ ဘဒ္ဒါလီမထေရ်။ ဧကဆတ္တော၊ ဧကဆတ္တဒါယကမထေရ်၊ ဘိဇာသုထေ၊ စတံ၊ ဇာသုဒါယကမထေရ်။ ဝံသဒေါ၊ ဝံသဒါယကမထေရ်၊ နာဂပလ္လဝိကော၊ နာဂပလ္လဝိကမထေရ်၊ ဒိပိ၊ ဧကဒိပိယမထေရ်။ ဥစ္ဆရီ၊ ဥစ္ဆရီယမထေရ်။ ယာဂုဒါယကော၊ ယာဂုဒါယကမထေရ်။ ပက္ခောဒနံ၊ ပက္ခောဒနဒါယကမထေရ်၊ မဉ္ဇဒါယကမထေရ်။ ဝဏိတာ၊ ရေတွက်အပ်ကုန်သော၊ ဂါထာယော၊ ဂါထာတို့သည်။ ဝိသ၊ နှစ်ဆယ်တို့သည်။ ကောင်း၊ ဂါထာနံ၊ ဂါထာတို့၏။ ဧဒသတာနိစ၊ နှစ်ခုတို့လည်းကောင်း။ ဟဒုတ္တရိ၊ ထိုထက်အလွန်၊ ကောဂါထာစ၊ တဂါထာသည်။ ဝင်္ဂင်၊ ဟောတိ၊ ဖြစ်၏။ ဗာစတ္တာလီသမော၊ လေးဆဲ့ နှစ်ခုမြောက်သော၊ ဘဒ္ဒါလီဝဒ္ဓါ၊ ဘဒ္ဒါလီဝင်သည်။ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၄၃- သက်သမ္ဗန္ဓကဝင်-၄ ၂၃- သက်သမ္ဗန္ဓကတ္ထေရအပဒါနိ။

☸ ဝိပဿိနော၊ ဝိပဿိအမည်တော်ရှိသော၊ ဘဝဂတော၊ မြတ်စွာထုရား၏ ဥက္ကမံ၊ မြတ်သော၊ ပဋိလိဗောဓိံ၊ သခွတ်ဗောဓိကို၊ အဒ္ဓသံ၊ မြင်ပြီ၊ တံပါဒပတ္တံ၊ ထိုသစ်ပင်မြတ်ကို၊ ဒိသ္မာဝ၊ မြင်၍သာလျှင်၊ တတ္ထံ၊ ထိုဗောဓိ၌ စိတ္တံ၊ စိတ်ကို ပဿာဒယိံ၊ ကြည်ညိုစေပြီ။ ။ သမ္ဗန္ဓနိံ၊ တံမြက်စီးကို၊ ဂဟေတွာန၊ ယု၍ တာဝဒေ၊ ထိုခဏ၌၊ ဗောဓိံ၊ ဗောဓိကို၊ သမ္ဗန္ဓိံ၊ တံမြက်ထွည်းပြီး၊ တံဗောဓိံ၊ ထိုဗောဓိကို၊ သမ္ဗန္ဓိတွာန၊ တံမြက်ထွည်း၍၊ အဟံ၊ ဝါသည်။ ပါဠိလိံ၊ သခွတ်ဗောဓိကို၊ အာန္တိံ၊ ရှိခဲ့ပြီ။ ။ တတ္ထံ၊ ထိုဗောဓိ၌၊ စိတ္တံ၊ စိတ်ကို၊ ပဿာဒေတွာ၊ ကြည်ညိုစေ၍၊ အပ္ပလိံ၊ လက်အုပ်ကို၊ သိဇေ၊ ဦးခေါင်း၌၊ ကတွာန၊ ထားသည်ကိုပြု၍၊ တံဗောဓိံ၊ ထိုဗောဓိကို၊ နမဿမောနော၊ ရှိခဲ့လျှင်၊ အဟံ၊ ဝါသည်။ ပဋိကုရိ၊ နောက်ဆုံး၊ ဂတ္ထိံ၊ သွားပြီ။ ။ တာဒိမဂ္ဂေန၊ ထိုသို့သဘောရှိသောခရီးဖြင့်၊ ဥက္ကမံ၊ မြတ်သော၊ ဗောဓိံ၊ ဗောဓိကို၊ သရန္တော၊ အောက်မှ

လျက်၊ ဂစ္ဆာမိ၊ သွား၏၊ စောရဗျပေါ၊ ကြမ်းသော သဘော ရှိသော၊
မာဗ္ဗလော၊ ကြီးသော ခွန်အားရှိသော။ အဇဂရော၊ စပါးကြီးမြေသည်၊
မံ၊ ဝါကို၊ ဝိန္ဒုယိ၊ နှိပ်စက်၏။ အာသန္ဓေ၊ စုတေစိတ်၏အနီး၌၊ မေ၊
ဝါ၏၊ ကတံ၊ ပြုအပ်သော၊ ကမ္ပံ၊ ကံသည်၊ ဖလေန၊ အကျိုးဖြင့်၊ မမံ၊ ဝါ၊
စို၊ တောသယံ၊ နှစ်သက်စေ၏။ မေ၊ ဝါ၏၊ ကဇ္ဇေဝရံ၊ ကိုယ်ကို၊ ဝိလထိ၊
ပျို၏၊ အဟံ၊ ဝါသည်၊ ဒေဝလောကော၊ နတ်ပြည်၌၊ ရမာမိ၊ မွေ့လျော်ရ၏။
မေ၊ ဝါ၏၊ စိတ္တံ၊ စိတ်သည်၊ အနာဝိလံ၊ နောက်ကျခြင်းမရှိ၊ ဝိသုဒ္ဓံ၊ စင်
ကြယ်၏။ သဒေါ၊ အခါခပ်သိမ်း၊ ဗဟ္မာရံ၊ ဖွေးဖွေးဖြူ၏။ သောကသဗ္ဗံ၊
သောကတည်းဟူသော ငြောင့်ကို၊ နဇာနာမိ၊ မထိ၊ မမ၊ ဝါအား၊ စိတ္တ
သန္တာပနံ၊ စိတ်၏ ပူပန်ခြင်းကို၊ နဇာနာမိ၊ မထိ၊ ကုဋ္ဌံ၊ နှုနာသည်
လည်းကောင်း၊ ဂဇ္ဇော၊ အိုင်အမာသည် လည်းကောင်း၊ ကိလ္လာသော၊
ချောင်းဆိုးအနာသည်လည်းကောင်း၊ အပမာရောစ၊ ဝက်ရှူးနာသည်လည်း
ကောင်း၊ ဝိဟန္တိ၊ ကာ၊ ဝဲနာသည်လည်းကောင်း၊ ဒဗ္ဗု၊ ဆိတ်သည်နှုနာသည်
လည်းကောင်း၊ ကဏ္ဍု၊ စ၊ သားနာသည်လည်းကောင်း၊ မေ၊ ဝါ၊ အား၊ နုတ္ထိ၊ မ
ရှိ၊ ဣဒံ၊ ဤအကျိုးသည်၊ သမ္ပန္နနာယ၊ တံမြက်ထွည်းခြင်း၏၊ ဖလံ၊ အ
ကျိုးတည်း။ သမာမိ၊ သမာမိ ဘိက္ခု၊ နမန္တာမိ၊ မမော၊ မာနသံ၊ စိတ်သည်၊
ဝိသဒံ၊ သန်ရှင်းသည်၊ ဝေဟိ၊ ဖြစ်၏။ ယံယံ၊ သမာမိ၊ အကြင်အကြင်သမာ
မိကိုး၊ ဣန္ဒြာမိ၊ အလိုရှိ၏။ သောသောသမာမိ၊ ထိုထိုသမာမိသည်၊ မမ၊ ဝါ
အား၊ သမ္ပန္နတေ၊ ပြည့်စုံ၏။ ရန္တနိယေ၊ တပ်ကောင်း၊ ဘွယ်အာရုံ
၌၊ နရန္တာမိ၊ မကပ်၊ အသော၊ ထိုမှတစ်ပါး၊ ဒေါ၊ သနိယေ၊ အမြက်ထွက်ဘွယ်
အာရုံ၌၊ နဒေါ၊ သာမိ၊ အမြက်မထွက်၊ မောဟနိယေ၊ တွေဝေကောင်းဘွယ်
အာရုံ၌၊ နမူဟ၊ မိ၊ မတွေးဝေ၊ ဣဒံ၊ ဤအကျိုးသည်၊ သမ္ပန္နနာယ၊ တံမြက်
ထွည်းခြင်း၏ ဖလံ၊ အကျိုး တည်း။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနဂုဇတ
ကဗ္ဗေ၊ ကိုးဆဲ၊ တကမ္ဘာထက်၌၊ တဒေါ၊ ထိုအခါ၌၊ ယံကမ္ပံ၊ အကြင်တံမြက်
ထွည်းသောကောင်၊ မှုကံကို၊ အကရိံ၊ ပြုပြီ၊ ဟတော၊ ထိုအခါမှ၊ ပတုတိ၊
စ၍၊ ရုဂ္ဂဟိံ၊ ရုဂ္ဂဟိံဝေကို၊ နာဘိဇာနာမိ၊ မထိစာရုး၊ ဣဒံ၊ ဤအကျိုး
သည်၊ သမ္ပန္နနာယ၊ တံမြက်ထွည်းခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မယံ၊ ဝါသည်
ကိလ္လာသော၊ ကိလေသာတို့ကို၊ ဗျာပိတာ၊ ဖုတ်မြှောက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံး
ရံ၊ ကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတာ၊ ဖလံ၊ နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊
ခက်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ သေတွာ၊ ဖြတ်၍၊ ဝိဟရတိ၊ ဣတ၊ နေ
ရသကံ၊ သို့အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရမိ၊ နေရ၏။ မေ၊ ဝါ၏။

အာဂတံ၊ ယာခြင်းသည်၊ တဝ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောယာခြင်း၊ သည်၊ အာသိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိကော၊ အထံတော်၌၊ ကိသော၊ ဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တံ၊ အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတေ၊ စော၊ ထေ၊ ပါးကုန်လော၊ ပရိသန္တိ၊ ခံစားပရိသန္တိ၊ ဧတို့ကိုသည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိ၊ မေက္ခာပိစ၊ ဤဝိမောက္ခတို့ကိုသည်းကောင်း၊ ဆဋ္ဌာတိညာစ၊ ခြောက်ပါးသောအတိညာဉ်တို့ကိုသည်းကောင်း၊ သန္တိကတာ၊ မြက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့ကျွင်း၊ အာသဝ္ဗံ၊ ရှည်သောသက်တော်ရှိသော၊ သင်္ကံ၊ သမ္ပန္နကောထေ၊ ရာ၊ သင်္ကံ၊ သမ္ပန္နကမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အာဘာယိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါစဉ် အနက်အစဉ်ဖြင့်၊ သင်္ကံ၊ သမ္ပန္နကတ္ထေရော၊ သင်္ကံ၊ သမ္ပန္နကမထေရ်၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္ထံ၊ ပြီးပြီ၊ ။

၄၃ သင်္ကံ သမ္ပန္နကဝဂ်-၄၂၄-ကောရုဿဒါယတ္ထေရ်အပဒါနံ၊

ဟံ သာဝဟိယာ၊ ဟံ သာဝတီ၊ အမည်ရှိသော၊ နဝရေ၊ မြို့၌၊ တိဏဟာရကော၊ မြက်သည်သည်၊ အဟောသိ၊ ဖြစ်ပြီ၊ တိဏဟာရေန၊ မြက်ထင်းသဖြင့်၊ ဇီဝါမိ၊ အသက်မွေးရ၏၊ တေန၊ ထိုမြက်ထင်းသဖြင့်၊ ဧါရကော၊ သားမယားတို့ကို၊ ပေါသာမိ၊ ကျွေးမွေးရ၏၊ သဗ္ဗဓမ္မာနုပါရဗျ၊ အလုံးစုံသောတရားတို့၏ကမ်းတဖက်သို့ချော်သော၊ ယောကနာယကော၊ ယောကကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ ပရုရတ္ထရောနာမ၊ ပရုရတ္ထမှ အမည်တော်ရှိသော၊ ဇိနာ၊ မြတ်စွာဘုရားသည်၊ တမန္ဓကာရံ၊ မောဟတည်းဟူသောအမိုက်ကို၊ နာသေတွာ၊ နှောက်ဆီး၍၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ သကောစာရေ၊ မိမိအိပ်၌၊ နိဝိဒိတွာ၊ ထိုင်နေ၍၊ တာဝဒေ၊ ထိုင်ထေ၌၊ ဧဝံ၊ ဤသို့၊ ဝိန္ဒေထိ၊ ကြံ၏၊ လောကော၊ လောက၌၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ သရပ္ပန္နော၊ ပွင့်တော်မူ၏၊ ဒေယျဓမ္မော၊ ဣန္ဒြိယဝတ္ထုသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ဧမ၊ ငါ့အား၊ ကေတထည်သော၊ ဣဒံ သာဓုကံ၊ ဤဓုဆိုးသည်၊ အတ္ထိ၊ ရှိ၏၊ မေ၊ ငါ့အား၊ ကောပိ၊ တရံ တံ၊ ယာဂံ၊ သော၊ ဒါယကော၊ ပေးစိင့်သောသူသည်၊ နတ္ထိ၊ မရှိ၊ နိရယ

သမ္ဘဝေသာ၊ ငရဲအတွေ့သည်၊ ဒုက္ခော၊ ဆင်းရဲ၏၊ ဒက္ခိဏံ၊ ကောင်းမှုပျိုးစေ့၊
 ကံ၊ ရောပယိသ၊ သမိ၊ စိုက်ပျိုးနှံ၊ အဟံ၊ ငါသည်၊ ဧဝံ၊ ဤသို့၊ ဝိန္တယိတွာန၊
 ကြံ၍၊ သကံဝိတ္တံ၊ မိမိစိတ်ကို၊ ပသဒယိ၊ ကြည်ညိုစေပြီး၊ ဧကံဒုသံ၊ တ
 ထည်၎င်း၊ သပုဆိုးကို၊ ဂဟေတွာန၊ ယူ၍၊ ဗုဒ္ဓသေဋ္ဌာန၊ ထုရားမြတ်အား၊
 အဟံ၊ ငါသည်၊ အဒါယိ၊ လှူပြီး၊ ဧကံဒုသံ၊ တထည်၎င်း၊ သပုဆိုးကို၊ ဒဒိတွာ
 န၊ လှူ၍၊ ဥက္ကဋ္ဌိ၊ ကြွေးကြော်ခြင်းကို၊ သမ္ဘဝတ္တယိ၊ ခြစ်စေပြီး၊ ဝိရေ၊ မြတ်စွာ
 ထုရား၊ ထုဝံ၊ အရှင်ထုရားသည်၊ ယဒိဗုဒ္ဓေါ၊ အကယ်ထုရားဖြစ်မှုကား၊
 မဟာ၊ မုနိ၊ မြတ်စွာထုရား၊ ဝံ၊ အကျွန်ုပ်ကို၊ တာပေဟိ၊ ကယ်ဆယ်တော်မူ
 ထော၊ ထောကဝိဒ္ဓါ၊ ထောကသုံးပါးကိုထိတော်မူသော၊ အောဟုတိနံ၊
 အဝေးမှဆောင်အပ်သောအပူဇော်တို့ကို၊ ပဒိဂ္ဂဟော၊ ခံတော်မူထိုက်သော၊
 ပဒုရတ္တရော၊ ပဒုရတ္တရမြတ်စွာထုရားသည်၊ မမ၊ ငါ၏၊ ဒါနံ၊ အလှူကို၊
 ပကိတ္ထေန္တော၊ ကြားထောင်မှုထုတ်၊ မေ၊ ငါအား၊ အနုမောဒနံ၊ အနုမောဒနာ
 ကို၊ အကာ၊ ပြုပြီး၊ ဣဒိနာဘောဒုသေဟန၊ ဤတထည်သော ပုဆိုးအလှူ
 ကြောင့် ထည်းကောင်း၊ စေတနာပကိဝိဟိစ၊ စေတနာဆုတော်ခြင်းတို့
 ကြောင့် ထည်းကောင်း၊ ကပ္ပာပတသဟသောနိ၊ ကမ္ဘာပသိမ်းတို့ပတ်လုံး၊
 ဝိနိဝါကံ၊ အဂါပင်သေးပါးသို့၊ နဂ္ဂစ္ဆတိ၊ မထားရ၊ ဧတ္ထိံသက္ကတ္တံ၊ သုံး
 ဆဲ၊ ခြောက်ကြိမ်တိုင်တိုင်၊ ဒေဝိန္ဒော၊ နတ်တို့ကိုအစိုးရသည် ဟုတွားဖြစ်
 ၍၊ ဒေဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ ဘရိသတိ၊ ပြုရလတ္တံ့၊ ဧကတ္ထိံ သက္ကတ္တံ၊
 သုံးဆဲ၊ သုံးကြိမ်တိုင်တိုင်၊ စက္ကဝတ္ထိရာဇာစ၊ စကြာမင်းသည်လည်း၊
 တဝိ၊ ဘုရားဖြစ်လတ္တံ့၊ ဝိပုလံ၊ ပြန်ပြောသော၊ ပဒေသရန္တံ၊ ပဒေသရာဇ်
 မင်း၏အဖြစ်သည်၊ ဂဏနုတော၊ ဂဏန်းအရအတွက်အားဖြင့်၊ အသင်္ခယံ၊
 မရေတွက်နိုင်၊ ဒေဝသောကေ၊ နတ်ပြည်၌ ထည်းကောင်း၊ မနုသောဝါ၊
 လူပြည်၌ ထည်းကောင်း၊ ထုဝံ၊ သင်သည်၊ ဘဝေ၊ ဘဝ၌၊ သံသရန္တော၊ ကျွင်
 သည်ရသည်ရှိသော်၊ ရှုပဝါ၊ အဆင်းလှသောအဖြစ်သည်ထည်းကောင်း၊
 ဂုဏသန္တရန္တော၊ ဂုဏ်နှင့်ပြည့်စုံသောအဖြစ်သည်ထည်းကောင်း၊ အနုတ္တန္တိ
 ဒေဟာဝါ၊ မနှိုက်စက်နိုင်သော ကိုယ်ရှိသည်၏အဖြစ် သည်ထည်းကောင်း၊
 ဘဝိယာဘိ၊ ဖြစ်လတ္တံ့၊ အက္ခောသံ၊ ရန်သူငါးပါးမမြောက်ခြားနိုင်သော၊
 အမိတံ၊ မနှိုင်းသွဉ်အပ်သော၊ ဒုသံ၊ ပုဆိုးသည်၊ ယဒိစ္စကံ၊ အလိုရှိတိုင်း၊
 တဝိ၊ ဘုရားဖြစ်လတ္တံ့၊ ဇေယျတ္ထမနာမကော၊ ပဒုရတ္တရအမည်တော်
 ရှိသော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ဟံသရာဇာ၊ ဟင်္သာမင်းသည်၊
 အပ္ပရေ၊ ကောင်းကင်၌၊ အတ္တုဂ္ဂမိဇ္ဇာ၊ ဖျံတက်သကဲ့သို့၊ ဝိရော၊ မြတ်စွာ

ဘုရားသည်နတ်၊ကောင်းကင်သို့၊အပ္ပုပ္ပမိ၊ပျံကြွတော်မူ၏။ ဒေဝတ္တံ၊
နတ်ပြည်၌လည်းဖြစ်သော၊အထ၊ထို၊ဣန္ဒြိယ၊မာနုသံ၊လူ့ပြည်၌လည်းဖြစ်သော၊
ယံယံသောနိ၊ အကြင်အကြင်အဖြစ်သို့၊ ဥပဗန္ဓာမိ၊ကပ်၍ဖြစ်ရ၏။ မေ၊
ငါ၊အား၊ဘော၊ဂေ၊စည်းစိမ်ဥစ္စာ၌၊ ဦးနုတာ၊ယုတ်သည်၏အဖြစ်သည်၊နုတ္တိ၊
မရှိ၊ ဣဒံ၊ဗလံ၊ဤအကျိုးသည်၊ ဧကဒုဿဿ၊တထည်သောပုဆိုးကိုလျှင်
ခြင်း၏၊ဖလံ၊အကျိုးတည်း။ ပဒုဒ္ဓါ၊ပဒုဒ္ဓါ၊ရေ၊ ခြေတွင်းတိုင်း၊ခြေတွင်း
တိုင်း၊ မမ၊ငါအား၊ ဒုဿံ၊ပုဆိုးကို၊ နိဗ္ဗတ္တတေ၊ ဖြစ်၏။ ဟေတ္တာဒုဿ၊ဤ
အောက်၌ခင်းသောပုဆိုး၌၊တိဋ္ဌာမိ၊ရပ်၏။ မေ၊ငါ၏။ ဥပရိ၊အပေါ်၌၊စာဒနံ၊
အရိုးသည်။ ဟောတိ၊ ဖြစ်၏။ သကောနံ၊ ယိမဝန္တော၊ တောနှင့်တကွ၊
သပဗ္ဗတံ၊စကြာဝဠာတောင်နှင့်တကွ၊စက္ကဝါဠံ၊စကြာဝဠာကို၊ ဥပါဒါယ၊
စွဲ၍၊အဟံ၊ငါသည်။ အဇ္ဈယသု၊ အဇ္ဈမာနော၊အလိုရှိသည်ရှိသော်၊ ဒုဿ
ဟိ၊ပုဆိုးတို့ဖြင့်၊အဟံ၊ငါသည်။ အတ္ထောဒေယျ၊ဇု၊ထွင်းနှိုင်း၏။ ဧတနေဝ
ဧကဒုဿန၊ ထိုတထည်သောပုဆိုးအလှူကြောင့်၊ ဘဝါဘဝေ၊ဘဝကြီး
ငယ်၌၊သံသရန္တာ၊ကျင်ထည်ရသည်ရှိသော်၊ သုဝဏ္ဏဝဏ္ဏော၊ရွှေအဆင်း
တဲ့သို့အဆင်းရှိသည်၊ဟုတွာန၊ဖြစ်၍၊ ဘဝါဘဝေ၊ဘဝတိုင်းဘဝတိုင်း၌၊
သံသရာမိ၊ ကျင်လည်ရ၏။ ဧကဒုဿဿ၊ တထည်သောပုဆိုးအလှူ
၏၊ ဝိပဏိတံ၊အကျိုးသည်။ ကတ္တမိ၊တရံတရသောဘဝ၌၊ ခယံ၊ကုန်ခြင်းသို့၊
နုတ္တံ၊မရောက်။ မေ၊ငါအား၊ အယံ၊ဇာတိ၊ဤအဖြစ်သည်။ အန္တိမံ၊အဆုံး
စွန်သော၊ ဇာတိ၊အဖြစ်တည်း။မေ၊ငါအား၊ ဣဝာပိ၊ဤအဆုံးအပြစ်၌လည်း။
ဝိပစ္စတိ၊ပြည့်စုံ၏။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟသေ၊ကပ္ပေ၊
ကမ္ဘာတသိန်းထက်၌၊ တဒါ၊ထိုအခါ၌၊ ယံဒုဿံ၊အကြင်ပုဆိုးကို၊ အဒဒိံ၊
လှူပြု၊ဘဝေ၊ထိုအခါမှ၊ပထတိ၊စ၍၊ရုဂ္ဂတိ၊ရုဂ္ဂတိဘဝကို၊ နာဘိ၊အနာမိ၊
မသိဘူး။ ဣဒံ၊ဗလံ၊ဤအကျိုးသည်။ ဧကဒုဿဿ၊ တထည်သောပုဆိုး
အလှူ၏။ ဖလံ၊အကျိုးတည်း။ မယှံ၊ငါသည်။ ကိလေသာ၊ကိလေသာ
တို့ကို၊(ပ)၊အနာသဝေ၊အာသဝေ၊မရှိတဲ့၊ဝိဟရာမိ၊နေရ၏။ မေ၊ငါ၏။
အာဂတံ၊ထေခြင်းသည်။ ဝတ၊စင်စစ်၊ သွာဂတံ၊ ကောင်းသောထေခြင်း
သည်။(ပ)၊သာသနံ၊အဆုံးအမတော်ကို၊ ကတံ၊ပြုအပ်ပြီ။ စတသေ၊
လေးပါးကုန်သော၊ ပဋိသန္တိဒါဝ၊ ပဋိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊
သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊
အာဟယျော၊ ရှည်သောသက်တော်ရှိသော၊ ဧကဒုဿဒါယကေထေရေ၊
ဧကဒုဿဒါယက မထေရ်သည်။ ဣမာ၊ဝေါဟာယော၊ ဤဂါထာတို့ကို၊

၄၃-သင်္ကေတသမ္ပန္နကဝဂ်-၄ ၂၄-ကောသုဒါယကတ္ထေရအပဒါနံ၊ ၂၂၅

အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣဒါနုတ္တမေန၊ ဤသို့သောအစဉ်
ဖြင့်၊ ကောသုဒါယကတ္ထေရဿ၊ ကောသုဒါယကမထေရ်၏၊ ဒုတိယံ၊
နှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၃-သင်္ကေတသမ္ပန္နကဝဂ်-၄ ၂၅-ကောသုဒါယကတ္ထေရအပဒါနံ၊

ဟိမဝန္တာဿ၊ ဟိမဝန္တာ၏၊ အဝိဒ္ဓုရေ၊ မနိုးမဝေးသောအရပ်၌၊ ဂေါထိ
တောနာမ၊ ဂေါထိတအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏။
တတ္ထ၊ ထိုတောင်၌၊ မတ္တံ၊ ဝါသည်၊ အဿမော၊ သင်ခမ်းကျောင်းကို၊
သုကတော၊ ကောင်းစွာပြုအပ်၏၊ ပဏ္ဍုဿလ၊ သစ်ရွက်ခိုးသောကျောင်း
ကို၊ သုမာပိတာ၊ ကောင်းစွာ ဖန်ဆင်းအပ်၏။ နာရဒေါ၊ ဣတိနာမေန၊
နာရဒဘူသောအမည်ဖြင့်၊ ကဿပေါ၊ ဣတိ၊ ကဿပဟူ၍၊ ဖံ၊ ဝါကို၊ ဝိဒ္ဓု၊
လူကိုသိကုန်၏။ သုဒ္ဓိမတ္တံ၊ စင်ကြယ်သော အကြောင်းကို၊ ဂဝေသန္တော၊
ရှားဖိုးလျှာ၊ တဒါ၊ ထိုအခါ၌၊ ဂေါထိတော၊ ဂေါထိတတောင်၌၊ ဝေသာပိ၊
နေ၏။ သဗ္ဗမဗ္ဗာနပါရဂူ၊ ခပ်ထိမ်းသောတရားတို့၏ ကမ်းတဖက်သို့
ရောက်သော၊ ပဒုရတ္ထရောနာမ၊ ပဒုရတ္ထရအမည်တော်ရှိသော၊ ဇိနော၊ မာရ်
ငါးပါးကို အောင်တော်မူသော၊ ပိဝေကကာမော၊ ဆိတ်ငြိမ်ရာကိုအလိုရှိ
တော်မူသော၊ သဗ္ဗန္ဓေါ၊ မြတ်စွာဘုရားသည်၊ အနိယဉ္ဇဿ၊ ကောင်းကင်
ခရီး၌၊ အဋ္ဌိ၊ ကြွတော်မူ၏။ ဝနတ္ထေ၊ တော၏အဖျားသို့၊ ဂန္ထမာနုဿ၊
သွားသော၊ မဟေသိနော၊ မြတ်စွာ ဘုရား၏၊ ရထိံ၊ အရောင်တော်ကို၊
ဒိသ္မာ၊ မြင်၍၊ တတ္ထမတ္တံ၊ သစ်သားညောင်စောင်းကို၊ ပညပေတွာ၊ ခင်း၍၊ အဇိ
နဉ္စ၊ သစ်နက်ရေကိုလည်း၊ အပတ္တရိ၊ ခင်းပြီ။ အောသနံ၊ နေ့ကို၊ ပည
ပေတွာန၊ ခင်း၍၊ အဉ္စလိံ၊ လက်အုပ်ကို၊ ထိရေ၊ ဦးခေါင်း၌၊ ကတ္တာန၊ ထား
သည်ကိုဖြည့်၍၊ သေမနုဿံ၊ ဝမ်းမြောက်ခြင်းကို၊ ပဝေဒိတွာ၊ ပြောကြား၍၊
ဣဒံစစနံ၊ ဤစကားကို၊ အဗြိဝိံ၊ ဆိုပြီ။ မဟာဝီရ၊ မြတ်စွာဘုရား၊ ထံ၊
အရှင်ဘုရားသည်၊ သဗ္ဗကတ္ထော၊ မြားပြောင်ကိုနှုတ်တော်မူတတ်သော၊
အာတုရာနံ၊ အနာရှိသောသူတို့အား၊ တိကိစ္ဆကော၊ ကုစားတတ်သောဆေး
သမားတည်း၊ နာယက၊ မြတ်စွာဘုရား၊ တပရေတဿ၊ တပဖြင့်နှိပ်စက်
သော၊ မမ၊ အကျွန်ုပ်အား၊ တိကိစ္ဆံ၊ ဆေးကုစကို၊ ဒေဟိ၊ ပေးလော့။ ဗုဒ္ဓ
သေဋ္ဌ၊ ဘုရားမြတ်ဖြစ်တော်မူသော၊ ရနေ၊ မြတ်စွာဘုရား၊ တုဝံ၊ အရှင်
ဘုရားသည်၊ ကထဋ္ဌိဒါ၊ အတတ်ပညာတို့ကိုလို၍ပေးသော၊ ယေ၊ အကြင်သူ

တို့သည်၊ ပဿန္တိ၊ မြင်ကုန်၏၊ ရဝ၊ မရွတ်၊ အတ္တ၊ သိဒ္ဓိ၊ အကျိုး၏၊ ပြီးခြင်းသို့၊
 ပပေါန္တိ၊ ရောက်ကုန်၏၊ ဧတေသံ၊ ထိုသုတံအား၊ ဘဝေါ၊ ဘဝသည်၊
 ဇန္တရေ၊ ပျက်စီး၏၊ ဧဝေါ၊ အား၊ ဧထေဝေ၊ လှူထွက်ဝတ္ထုသည်၊
 နုမတ္ထိ၊ မရှိ၊ အတံ၊ ငါသည်၊ ပပတ္တ၊ ပထတောဇိ၊ မဆွတ်မရွှေ့ကြွေကျသော
 သစ်သီးသာလျှင်အစာရှိ၏၊ မေ၊ ငါအား၊ ဣဒံအာသနံ၊ ဤနေရာသည်၊ အတ္ထိ၊
 ရှိ၏၊ ကဋ္ဌမဉ္ဇကေ၊ သင်္ဃာတင်စောင်းဖွဲ့နိဿိ၊ ထိုင်တော်မူလော၊
 ဘဝေါ၊ မြတ်စွာထုရားသည်၊ အတ္ထန္တိတော၊ ကြောက်ရွံ့ခြင်းကင်းလော၊
 ကေသရိဝ၊ ခြင်္သေ့၊ ကဲ့သို့၊ တတ္ထ၊ ထိုညောင်စောင်းဖွဲ့နိဿိ၊ ထိုင်တော်မူ၏၊
 ရဟုတ္တံ၊ တစတံ၊ ဝိ၊ ဝိနာမေတွာ၊ လှုပ်စေ၍၊ ဣဒံဝစနံ၊ ဤစကားကို၊ အဗြ
 ဝိ၊ မိန့်တော်မူပြီ၊ ဝိဿဋ္ဌော၊ လွတ်လွတ်၊ ဟောဟိ၊ ဖြစ်လော၊ မာဘာ
 ယိ၊ မကြောက်စဉ်၊ တံယာ၊ သင်သည်၊ ဇောတိရသော၊ ဇောတိရသပတ္တ
 မြားကို၊ တုတ္ထံ၊ သင်အား၊ မတ္ထိတံ၊ တောင့်တအပ်သော၊ ယံဝရံ၊ အကြင်ဆု
 သည်၊ အတ္ထိ၊ ရှိ၏၊ အာပနံ၊ ရောက်အပ်သော၊ တံသဗ္ဗံ၊ ထိုအထုံးပျံသည်၊ မရိ
 ပုရိသံတေ၊ ပြည့်စေတို့၊ အနုတ္တရေ၊ အတုမရှိသော၊ ဝုညဇေဉ္ဇေ၊
 ကောင်းမှုခေတ်၌၊ တုတ္ထံ၊ သင်သည်၊ ယံ၊ အကြင်အမှုကို၊ ကတံ၊ ပြုအပ်ပြီ၊
 တံကဗ္ဗံ၊ ထိုအမှုသည်၊ နမောဓံ၊ အချည်းနှီးမဟုတ်၊ ယဿ၊ အကြင်သင်
 အား၊ စိတ္တံ၊ စိတ်ကို၊ ဝဏ်ဟိတံ၊ ကောင်းစွာထားအပ်ပြီ၊ အတ္တာ၊ ကိုယ်ကို၊
 ဥဒ္ဓရိတံ၊ ထုတ်ခြင်းငှါ၊ သက္ကာ၊ တတ်ကောင်း၏၊ ဣဒံနာသနဒါနေန၊
 ဤနေရာ အလှူကြောင့် လည်းကောင်း၊ စေတနာပဏ်ဝိဟိစ၊ စေတနာဆု
 တောင်းခြင်းတို့ကြောင့် လည်းကောင်း၊ ကပ္ပလတယဟသောနိ၊ ကပ္ပာတ
 သိန်းတို့ပတ်ထုံးဝိနိပါတံ၊ အပါယ်လေးပါးသို့၊ နုမတ္ထိ၊ မလေးရလတ္တံ၊
 ပညာသက္ကတ္တံ၊ အကြိမ်ငါးဆယ်တိုင်တိုင်၊ ဒေဝိန္ဒော၊ နတ်တို့ကို၊ အစိုးရ
 သည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ ကရိသတံ၊ ပြုရလ
 တွံ၊ အသိတိ၊ စက္ကံ၊ အကြိမ်ရှစ်ဆယ်တိုင်တိုင်၊ စက္ကဝတ္ထိရာဇာ၊ စကြာမင်း
 သည်၊ ဘဝိဿတံ၊ ဖြစ်လတ္တံ၊ ဝိပုယံ၊ ပြန်ပြောသော၊ ပဒေသရဇ္ဇံ၊
 ပဒေသရာဇ်မင်း၏ အဖြစ်သည်ကား၊ ဝဏနတော၊ ဝဏန်းအရေအတွက်
 အားဖြင့်၊ သဗ္ဗတ္ထံ၊ အထုံးပျံသောတော်မူ၍၊ သုဂိတော၊ ချမ်းသာသည်၊
 ဟုတွာ၊ ဖြစ်၍၊ သံသရေ၊ သံသရာ၌၊ သံသရိသတိ၊ ကျင် လည်ရ
 လတ္တံ၊ ဧသရတ္ထမနာယကော၊ ပဒုရတ္ထရအမည်တော်မူသော၊ သဗ္ဗ
 ဋ္ဌေါ၊ မြတ်စွာထုရားသည်၊ ဣဒံဝစနံ၊ ဤစကားကို၊ ဝတွာန၊ မိန့်တော်မူ၍၊ တံ
 သရာဇာ၊ ဟင်းသာမင်းသည်၊ အဗ္ဗရေ၊ ကောင်းကင်၌၊ အတ္ထုဂ္ဂတ္တံ၊ ဣဝ၊

ပျံတက်သကဲ့သို့၊ ဝိရော၊ မြတ်စွာဘုရားသည်၊ နဘံ၊ ကောင်းကင်သို့၊ အတ္ထု
 ဝှမ်းပျံကြွတော်မူ၏။ ဟတ္ထိယာနံ၊ ဆင်ယာဉ်ကဲ့သို့လည်းကောင်း၊ အဿ
 ယာနံ၊ မြင်းယာဉ်ကဲ့သို့လည်းကောင်း၊ သရထံ၊ ရထားနှင့်တကွ၊ သန္ဓမာနိကံ၊
 ထမ်းစင်ကဲ့သို့လည်းကောင်း၊ ဇေတံသဗ္ဗံ၊ သို့အလုံးစုံကို၊ လတာမိ၊ ရေ၏၊ ဣဒံ
 ဝံ၊ ဤအကျိုးသည်၊ ကောသလဒါယက၊ တရုသောနေရာအလှူ၏၊ ပထံ၊ အကျိုး
 တည်းကောနံ၊ တောသို့၊ ပဝိသိတွာပိ၊ ဝင်၍လည်း၊ ယဒါ၊ အကြင်အခါ၌၊
 အာသနံ၊ နေရာကို၊ ဣတ္ထိယာနံ၊ အလိုရှိ၏၊ မမ၊ ငါ၏၊ သင်္ခါပွံ၊ အကြံကို၊ အညာယ
 သိ၍၊ ပလ္လင်္ဂကော၊ ပလ္လင်သည်၊ ဥပတိဋ္ဌတိ၊ တည်၏။ ဝါရိမတ္ထဂတော၊
 ရေလယ်သို့ရောက်သည်၊ သန္ဓော၊ ဖြစ်လျက်၊ ယဒါ၊ အကြင်အခါ၌၊ အာသ
 နံ၊ နေရာကို၊ ဣတ္ထိယာနံ၊ အလိုရှိ၏၊ မမ၊ ငါ၏၊ သင်္ခါပွံ၊ အကြံကို၊ အညာယ
 သိ၍၊ ပလ္လင်္ဂကော၊ ပလ္လင်သည်၊ ဥပတိဋ္ဌတိ၊ အနီး၌တည်လာ၏။ ဒေဝတ္ထံ၊ နတ်
 ၌လည်းဖြစ်သော၊ အထ၊ ထိုမြို့၊ မာနုသံ၊ လူ၌လည်းဖြစ်သော၊ ယံယံယောနိံ၊
 အကြင်အကြင်အဖြစ်၌၊ ဥပပစ္စာမိ၊ ဖြစ်ရ၏၊ တတ္ထ၊ ထိုဖြစ်ရာသ၌၊ ပလ္လင်္ဂ
 သကသ၊ ဘာသာနိ၊ ပလ္လင်တထိန်းတို့သည်၊ မံ၊ ငါ့ကို၊ သဒါ၊ အခါခပ်ထိမ်း၊
 ပရိ၊ ရေ၏၊ ခြံကုန်၏။ ဒေဝတ္ထံ၊ နတ်၌လည်းဖြစ်သော၊ အထ၊ ထိုမြို့၊
 မာနုသော၊ လူ၌ဖြစ်သော၊ ဒုဝေဘဝေ၊ နှစ်ပါးသောဘဝ၌၊ သံသရာမိ၊ ကျင်
 လည်ရ၏၊ ဝတ္ထိယော၊ မင်းလည်းဖြစ်သော၊ အထ၊ ထိုမှတစ်ပါး၊ ပြာဟ္မဂေ၊
 ပုဏ္ဏားလည်းဖြစ်သော၊ ဒုဝေကုဝေ၊ နှစ်ပါးသောအမျိုး၌၊ ပဇာယာမိ၊ ဖြစ်ရ
 ၏။ အနုတ္တရေ၊ အဘုမရှိသော၊ ပုညက္ခေတ္တ၊ ကောင်းမွန်စေတံ၌၊ ကော
 သနံ၊ တရုသောနေရာကို၊ ဒတ္တာနံ၊ လှူ၍၊ ဓမ္မပလ္လင်္ဂံ၊ တရားတည်းဟူသော
 ပလ္လင်ကို၊ အညာယ၊ သိ၍၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။
 ဣတော၊ ဤဘဒ္ဒကတ္တော၊ သတသဟာသေ၊ ကပ္ပေ၊ ကတ္တပတသိန်းထက်၌၊
 တဒါ၊ ထိုအခါ၌၊ သံဒါနံ၊ အကြင်အလှူကို၊ အဒဒိံ၊ လှူပြုတတော၊ ထိုအခါမှ၊
 ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံ ဝံ၊ ဤအ
 ကျိုးသည်၊ ကောသလဒါယက၊ တရုသောနေရာအလှူ၏၊ ပထံ၊ အကျိုးတည်း။
 မဟံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါ
 မရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်
 စင်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်
 ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပရိသန္တိဒါဝ၊ ပရိ
 သန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
 အပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊

ကောသနဒါယကောထေရော၊ ကောသနဒါယကမထေရ်သည်။ ဣမာဂါ
ထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣမိ
နာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ကောသနဒါယ
ကတ္ထေရုဿ၊ ကောသနဒါယကမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊
အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။

၄၃ သင်္ကံသမ္ပဇ္ဇကဝဂ်-၄၂၆-သတ္တကဒမ္ပပုပ္ဖိယတ္ထေရ်အပဒါနိ၊

ဟိမဝန္တာဿ၊ ဟိမဝန္တာ၏၊ အဝိဇ္ဇာရေ၊ မနိုးမဝေးသောအရပ်၌၊ ကုက္ကု
ဇောနာမ၊ ကုက္ကုဇုအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏၊ တမ္ပိ
ပဗ္ဗတပါဒမ္ပိ၊ ထိုတောင်ခြေရင်း၌၊ သတ္တံ၊ ခုနစ်ဆူကုန်သော၊ တေဗုဒ္ဓေါ၊ ထို
ပဗ္ဗကဗုဒ္ဓါတို့သည်၊ ဝထိံ၊ သု၊ နေကုန်၏၊ ပုပ္ဖိတံ၊ ပွင့်သော၊ ကဒမ္ပံ၊ ထိန်ကို၊
ဒိသ္မာ၊ မြင်၍၊ အဗ္ဗလိံ၊ လက်အုပ်ကို၊ ပဂ္ဂဟေတွာနံ၊ မြောက်၍၊ သတ္တမာ
လာ၊ ခုနစ်ပွင့်သောပန်းတို့ကို၊ ဂဟေတွာနံ၊ ယူ၍၊ ပုပ္ဖုပိတ္ထေန၊ ပြည့်သော
စိတ်ဖြင့်၊ ဩ၊ ဘိရိံ၊ ကြံပြီး၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေန
ကမ္ပေန၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိမိဟိစ၊ စေတ
နာဆုတောင်းခြင်းကြောင့်လည်းကောင်း၊ မာနုသံဒေတံ၊ လူ၏ ဘိုလ်ကို၊
ဇဟိတွာ၊ ဝှံ့၍၊ တာဝထိံ၊ သံ၊ တာဝတံ၊ သာသျှိ၊ အဘိ၊ ငါသည်၊ အဂန္တိံ၊ သွား
ပြီး၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနုရတကပ္ပေ၊ ကိုဆဲ၊ ထေးကမ္ဘာထက်၌၊
တဒါ၊ ထိုအခါ၌၊ ယံကမ္ပံ၊ အကြင်ပန်းလှသောအမြှူကို၊ အကရိံ၊ ပြုပြီး၊
တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာထိဇာနာမိ၊ မထိ
ဝဘု၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ တုရားကိုပန်းပူဇော်ခြင်း၏၊
ဗသံ၊ အကျိုးလည်း၊ မဟ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာကိုထိုး(ဝ)
အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာ
ခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ ပ၊ သာသ
နံ၊ အဆုးအမတော်တို့၊ ကတံ၊ ပြုအပ်ပြီး၊ စေတသော၊ လေးပါးကုန်သော
ပရိသတ္တိဒါစ၊ ပရိသတ္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုးအမ
တော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာ ယသ္မာ၊ ရှည်သော
သက်တော်ရှိသော၊ သတ္တကဒမ္ပပုပ္ဖိယထေရော၊ သတ္တကဒမ္ပပုပ္ဖိယမ
ထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်
မူပြီး၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊

၄၃-သင်္ကေတသမ္ပန္နကဝင်-၄၂၆-သတ္တကဒမ္မပုဂ္ဂိုလ်အပဒါနံ၊ ၂၂၆

သတ္တကဒမ္မပုဂ္ဂိုလ်အပဒါနံ၊ သတ္တကဒမ္မပုဂ္ဂိုလ်အပဒါနံ၊ စတုတ္ထံ၊ ဝေဿံ၊
သုဗြာဟ္မဿ၊ အပဒါနံ၊ အပဒါနံ၊ သမတ္တံ၊ ပြီးပြီ။ ။

၄၃-သင်္ကေတသမ္ပန္နကဝင်-၄၂၇-ကောရဏ္ဍပုဂ္ဂိုလ်အပဒါနံ၊

အဟံ၊ ဝါသညံ၊ ပိတုမာတုမတေန၊ အဓိအာဘသေသဖြင့်၊ ဝုဒ္ဓါ၊ ရှေး၌၊ ဝန
ကမ္ဘိကော၊ တောအရှုလုပ်သည်၊ အာသိ၊ ဖြစ်ပြီ၊ ပသုမာရေန၊ သားကိုသတ်
ခြင်းဖြင့်၊ ဇီဝါမိ၊ အသက်မွေးရ၏၊ မောဝါအား၊ ကုသလံ၊ ကုသိုလ်သည်၊
နဝိန္ဒတိ၊ မရှိ၊ မမ၊ ဝါဇီ၊ အာသယသမန္တာ၊ နေရာ၏အနီး၌၊ တိသော၊
တိဿအမည်တော်ရှိသော၊ ထောကဂ္ဂနာယကော၊ ထောကကိုမြတ်သော
နိဗ္ဗာန်သို့ဆောင်တော် မူတတ်သော၊ စက္ခုမာ၊ မြတ်စွာဘုရားသည်၊ အနု
ကမ္ဘာယ၊ အစဉ်သနားတော်မူသည်ဖြစ်၍၊ တိဏိပဒါနိ၊ ခြေတော်ချာသုံး
ဆူတို့ကို၊ ဒသေသဝိ၊ ပြေတော်မူ၏၊ တိဿနာမဿ၊ တိဿအမည်တော်
ရှိသော၊ သတ္တု၊ နေ၊ မြတ်စွာဘုရား၏၊ အတ္တန္တေ၊ နင်းတော်မူသည်
လည်းဖြစ်ကုန်သော၊ ပဒေ၊ ခြေတော်ရာတို့ကို၊ ဒိသ္မာ၊ မြင်၍၊ ဟဋ္ဌော၊
ရွှင်သောဝါသည်၊ ဟဋ္ဌနပိတ္တေန၊ ရွှင်သောပိတ်ဖြင့်၊ ပဒေ၊ ခြေတော်ရာ၌၊
ပိတ္တံ၊ ပိတ်ကို၊ ပသေဒယိ၊ ကြည်ညိုစေပြီး၊ ဝေဏီဂူဟံ၊ မြေ၌ပေါက်သော၊
ပါဒဝံ၊ မြေ၌ရောက်သော၊ ပုဂ္ဂိုလ်၊ ပွင့်သော၊ ကောရဏ္ဍံ၊ လိပ်သရွေ့ပန်းကို၊
ဒိသ္မာ၊ မြင်၍၊ သကောသကံ၊ အခိုင်နှင့်တကွ၊ ဝပဟတ္တာနု၊ ယူ၍၊ ပဒေသဋ္ဌံ၊
ခြေသော်ရာကို၊ အပူဇယိ၊ ပူဇော်ပြီး၊ သုကတေန၊ ကောင်းစွာပြုအပ်
သော၊ တေနကမ္မေနစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပ
ဏီပိဟိစ၊ စေတနာသုတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံဒေ
ဟံ၊ လူ၏ကိုယ်ကို၊ ဇဟိတွာနု၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်
သို့၊ အဟံ၊ ဝါသညံ၊ အတ္တံ၊ သွားပြီ။ ဒေဝတ္တံ၊ နတ်၌လည်းဖြစ်သော၊ အ
ထ၊ ထိုမြို့၊ မာနုသံ၊ လူ၌လည်းဖြစ်သော၊ ယံယံယောနိ၊ အကြင်အကြင်အဖြစ်
၌၊ ဥာပဇ္ဇာမိ၊ ဖြစ်ရ၏။ ကောရဏ္ဍံ၊ ကောရဏ္ဍံ၊ လိပ်သရွေ့ပွင့်အဆင်း
နှင့်တူသောအဆင်းရှိသည်ဖြစ်၍သာလျှင်၊ အဟံ၊ ဝါသညံ၊ သပ္ပတာသော၊ အ
ရောင်ရှိသည်၊ ကဝါမိ၊ ဖြစ်ရ၏။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧဒုဒုတေ
ကပ္ပေ၊ ကိုးဆဲ့နှစ်ကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံကမ္မံ၊ အကြင်အမှုကို၊ အ
ကရိ၊ ပြုပြီး၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိတာဝကို၊ နာဘိဇာ
နာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း

၏ပသံ၊ အကျိုးတည်း။ မယွံ၊ ငါသည်။ ကိလေသာ၊ ကိလေသာတို့
 ကို(ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မမေ၊ ငါ၏။
 အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလခြင်း
 သည်။ အာသိ၊ ဖြစ်၏(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။
 စတသော၊ လေးပါး ကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်း
 ကောင်း(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့
 လျှင်။ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကောရဏ္ဍပုပ္ဖိယေဝထေ
 ရော၊ ကောရဏ္ဍပုပ္ဖိယမထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အ
 ဘာသိတ္ထ၊ ရွတ်ဆိုဘော်မူပြီး၊ ဣကိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်
 အနက်စဉ်ဖြင့်၊ ကောရဏ္ဍပုပ္ဖိယဗျေရဿ၊ ကောရဏ္ဍပုပ္ဖိယမထေရ်၏။
 ပဗ္ဗဝံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်။ သမတ္တံ၊ ပြီးပြီ။ - ။

၄၃-သင်္ကံသမ္ပန္နကဝဂ်-၄ ၂၀-ဗာတမဏ္ဍဒါသကဏ္ဍေရအပဒါနိ။

လောကဇေဓဋ္ဌံ၊ လောက၏အမျိုးဖြစ်ကော်မူသော၊ နရာသတံ၊ လူတို့
 ထက်မြတ်တော်မူသော၊ မဟာရဉ္စ၊ တောကြီးထဲသို့၊ ဥပဝိဋ္ဌံ၊ ဝင်တော်မူ
 သော၊ ဝါတာဗာနေ၊ ထေရ်အဖြစ် ပီဋိတံ၊ နှိပ်စက်တော်မူသော၊ သုပိန္နိတံ၊
 သုပိန္နိတအမည်တော်ရှိသော၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်
 ပြီး။ ဒိသ္မာ၊ မြင်၍၊ ဝိတ္တံ၊ စိတ်ကို၊ ပဿဒေတွာ၊ ကြည်ညိုစေ၍၊ စတမဏ္ဍံ၊
 ထောပတ်ကြည်ကို၊ ဥပါနယိံ၊ ဆောင်ပြီး၊ ကတတ္တာစ၊ ပြုအပ်သည်၏အဖြစ်
 ကြောင့်လည်းကောင်း၊ ဘာဝိတတ္တာစ၊ ပွားစေအပ်သည်၏ အဖြစ်ကြောင့်
 လည်းကောင်း၊ ဘာဂိရသိ၊ ဘာဂိရသိအမည်ရှိသော၊ အဟံဂင်္ဂံ ။ ဤမြစ်
 သည်လည်းကောင်း၊ စတ္တာရော၊ လေးစင်းကုန်သော၊ မဟာသရဒ္ဓါစ၊ မ
 ဟာသရဒ္ဓရာတို့သည်လည်းကောင်း၊ မမ၊ ငါအား၊ စတံ၊ ထောပတ်သည်၊
 သမ္ပန္နဓေ၊ ဖြစ်၏။ စောရာ၊ ကြီးကုန်သော၊ သပ္ပမာဏာ၊ မနှိုင်းယှဉ်နိုင်
 ကုန်သော၊ အသင်္ခယာ၊ မရေတွက်နိုင်ကုန်သော၊ အယဉ္ဇပထဝီ၊ ဤမြေသည်
 လည်း၊ မမ၊ ငါ၏၊ သင်္ကံပွံ၊ အကြံကို၊ အညာယ၊ သိ၍၊ မရသတ္တရာ၊ ပျားသ
 ကာတို့သည်၊ ဘာတေ၊ ဖြစ်၏၊ စတုဒီပါ၊ လေးကျွန်းထုံး၌ရှိကုန်သော၊ ရေဏိ
 ရုဘာ၊ မြေ၌ပေါက်ရောက်ကုန်သော၊ ပါဒပါ၊ မြေ၌ဖြစ်ကုန်သော၊ ဣမေ
 ရုက္ခာ၊ ဤ သစ်ပင်တို့သည်။ မမ၊ ငါ၏၊ သင်္ကံပွံ၊ အကြံကို၊ အညာယ၊ သိ
 ၍၊ ကပ္ပရုက္ခာ၊ ပဒေသာပင်တို့သည်။ ဘဇန္တိ၊ ဖြစ်ကုန်၏။ ပညာသက္ခတ္တံ၊

အကြိမ်ငါးဆယ်တိုင်တိုင်၊ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသည်၊ ဟုတွင်၊ ဖြစ်၍၊
ဒေဝရဇ္ဇံ၊ နတ်မင်း၏ အဖြစ်ကို၊ အကာရယံ၊ ငြိမ်း၊ ကောပညာသက္ကတ္တု၊
ငါးဆူတကြိမ်တိုင်တိုင်သည်၊ အဟံ၊ ငါသည်၊ ပတ္တဝတ္တိ၊ စကြာမင်းသည်၊
အဘာသိ၊ ဖြစ်ပြီ၊ ဝိပုလံ၊ ပြန်ပြောသော၊ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်မင်း၏
အဖြစ်သည်၊ ဝဏနတော၊ ဝဏန်းအရေအတွက်အားဖြင့်၊ အသင်္ဂါယံ၊ မရေ
တွက်နိုင်၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနုပုတေကပ္ပေ၊ ကိုးဆူလေးကမ္ဘာ
ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်အလှူကို၊ အဒဒိ၊ လှူပြီ၊ တတော၊
ထိုအခါမှ၊ ပတုကံ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိတဝင်္ဂံ၊ နာဘိဇနာမ်၊ မထိစဘူး၊ နှစ်ဖ
လံ ဤအကျိုးသည်၊ ဗာတမဏ္ဍဿ၊ ထောပတ်ကြည်ကိုလှူခြင်း၏၊ ဖလံ၊
အကျိုးတည်း၊ မတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (၁)၊ အနာ
သဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်း
သည်၊ ဝဏ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (၂)၊ သာသနံ၊
အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ ထေးပါးတုန်သော၊ စဗ္ဗိ
သန္တိဒါ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊ (၃)၊ သာသနံ၊ အဆုံးအမတော်
ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အယသ္မာ၊ ရှည်သော သက်
တော်ရှိသော၊ ဗာတမဏ္ဍဒါယကောထေရော၊ ဗာတမဏ္ဍဒါယကမထေရ်
သည်၊ ဣမံ၊ ဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊
ဣတိဣမိနာနုက္ကမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဗာတမဏ္ဍ
ဒါယကတ္ထေရဿ၊ ဗာတမဏ္ဍဒါယကမထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်
သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၃-သင်္ဂါ သဗ္ဗန္ဓကဝဂ်-၄၂၆-ကေဓမ္မသဝနိယတ္ထေရအပဒါနံ၊

သဗ္ဗဓမ္မာနပါရဂူ၊ ခင်သိမ်းကုန်သောတရားတို့၏အဆုံးသို့ရောက်တော်
မူသော၊ ပရမုတ္တဂရောနာမ၊ ပရမုတ္တရအမည်တော်ရှိသော၊ ဇိနော၊ မြတ်စွာ
ဘုရားသည်၊ စတုသစ္စံ၊ သစ္စာထေးပါးတရားကို၊ ပကာသေန္တော၊ ပြုတော်
မူလျက်၊ ဗဟုဇနံ၊ များစွာသောသူကို၊ သန္တုရေထိ၊ ကပ်တင်တော်မူ၏။
ဇီဟံ၊ ငါသည်၊ တေနာမယေန၊ ထိုအခါ၌၊ ဥဂ္ဂတာပနော၊ ထက်သေတန်
နိရှိသော၊ ဇဗ္ဗိထော၊ ရသေ့သည်၊ ဝါကစိနာနိ၊ လျော်တေသင်္ကန်းတို့ကို၊
ရနန္တော၊ ခါလျက်၊ တဒါ၊ ထိုအခါ၌၊ အပ္ပရေ၊ ကောင်းကင်၌၊ ဂစ္ဆာမိ၊ သွား၏၊
ဗုဒ္ဓသဋ္ဌဿ၊ ဘုရားမြတ်၏၊ ဥပရိ၊ အထက်၌၊ အဟံ၊ ငါသည်၊ ဝန္တု၊ သွား

ခြင်းငှါ၊ နဝိယဟာမိ၊ မဝံ၊ ပက္ခိ၊ ငြက်သည်၊ သေထံ၊ ကျောက်တောင်သို့၊ အာသန္တ၊ ရောက်၍၊ ဝမနံ၊ သွားခြင်းကို၊ နုလဟတိ၊ ဣဝ၊ မရဏီသို့၊ အဟံ၊ ငါသည်၊ ဝမနံ၊ သွားခြင်းကို၊ နုလဟာမိ၊ မရ၊ ပုဒကော၊ ရေ၌၊ ဝေါက္ကမိတွာ၊ နုသက်ရောက်၍၊ ဝတ္ထု၊ ဝမိ၊ ဣဝ၊ သွား၏သို့၊ ဧဝံ၊ ဤအတူ၊ အပ္ပဓေး၊ ကောင်းကင်၌၊ ဝတ္ထု၊ ဝမိ၊ သွား၏၊ ဣရိယာပထဝိကောပနံ၊ ဣရိယာပထဝိကို ဖျက်ဆီးတတ်သော၊ ဣဒံကမ္ပံ၊ ဤအမှုသည်၊ မေ၊ ငါအား၊ နဘူတပုဗ္ဗံ၊ ငှော့၌ မဖြစ်စဘူးဟန္တု၊ ယခု မေမယာ၊ ငါသည်၊ ဧဝံ၊ ဤသို့ကို၊ ဝဂေသိဿံ၊ ရှာအံ့၊ တံအတ္ထံ၊ ထိုအကျိုးကို၊ အပ္ပေဝသဘေယျံ၊ ရလိမ် အံ့လည်းမသိ၊ အန္တလိက္ခာ၊ ကောင်းကင်မှ ဩဇာဟန္တော၊ သက်သည်ရှိသော်၊ သတ္ထု၊ နေ၊ မြတ်စွာထုရား၏၊ သဒ္ဓံ၊ အသံကို၊ အသေသာသိံ၊ ကြားပြီ၊ ရဇနိယေန၊ တပ်ကောင်းတွယ်သော၊ သဝနိယေန၊ နာဘွယ်သော၊ ဝဂ္ဂု၊ နာ၊ သာယာသော၊ သရေန၊ အသံတော်ဖြင့်၊ အနိစ္စတံ၊ အနိစ္စတရားကို၊ ကထေန္တဿ၊ ဟောတော်မူသော မြတ်စွာထုရား၏၊ သန္တိကော၊ အထံတော်၌၊ တညေဝအနိစ္စတံ၊ ထိုအနိစ္စတရားကိုသာလျှင်၊ တဒါ၊ ထိုအခါ၌၊ ဥဂ္ဂဟိံ၊ သင်ပြီ၊ အနိစ္စသညံ၊ အနိစ္စသညာကို၊ ဥဂ္ဂယျာ၊ သင်၍၊ မမ၊ ငါ၏၊ အဿမံ၊ သင်မ်းကျောင်းသို့၊ အဝမာသိံ၊ သွားပြီ၊ ယာဝတာယံ၊ အသက်ထက်ဆုံး၊ ဝသိတွာန၊ နေ၍၊ တတ္ထ၊ ထိုသင်ခမ်းကျောင်း၌၊ အဟံ၊ ငါသည်၊ ကာလကံတော၊ သေ၏၊ ဝရိမေ၊ ရုက္ခိစိတ်သည်၊ ပတ္တမာနမ္ပိ၊ ရောက်သည်ရှိသော်၊ သဝနံ၊ နာရသော၊ သဒ္ဓမ္ပံ၊ သူတော်ကောင်းတရားတော်ကို၊ သရိံ၊ အောက်မေ့ပြီ၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိမိဟိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံဒေဟံ၊ လူ၏ကိုယ်ကို၊ ဇဟိတွာန၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဝန္တိံ၊ သွားပြီ၊ ဝတိံသကပ္ပသဟဿာနိ၊ ကမ္ဘာဆုံးသောင်းတို့ပတ်လုံး၊ ဒေဝယောကေ၊ နတ်ပြည်၌၊ အဟံ ငါသည်၊ ရေမိံ၊ မြေထော်ရ၏၊ ဧကပညာသတ္တုဗ္ဗံ၊ ငါ့ဆဲ တကြိမ်တိုင်တိုင်လည်း၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယိံ၊ ပြုပြီ၊ ဧကဝိသတိက္ခတ္တုဗ္ဗံ၊ နှစ်ဆဲ တကြိမ်တိုင်တိုင်သည်၊ အဟံ၊ ငါသည်၊ စက္ကဝတ္တိံ၊ စကြာမင်းသည်၊ အကောသိံ၊ ဖြစ်ပြီ၊ ဝိပုလံ၊ ပြန်ပြောသော၊ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်မင်း၏အဖြစ်သည်၊ ဝဏာနတော၊ ဝဏာနအရေအတွက်အားဖြင့်၊ အသံခသံ၊ မရေတွက်နိုင်၊ သကံပုညံ၊ မိမိပြုအပ်သော ဂုဏ်သိုလ်၏ အကျိုးကို၊ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌၊ အဟံ၊ ငါသည်၊ သုခိတော၊ ချမ်းသာ၏၊

တဝါကတေတံတိုင်း တဝတိုင်း၌၊ သံသယန္တော၊ ကျင်ထည်ရသည့်ရှိသော်၊
 တံ သည့် ထိုအနိစ္စသညာကို အနုဿရာမိ၊ အောံမေ၊ ဣ၊ ကောပိ၊ တာရံ တရ
 မျှ သည်၊ အတ္တတံ၊ ရ၊ နခြင်းကင်းသော၊ ပဒံ၊ ရောက်အပ်သော၊ နိဗ္ဗန္တံ၊ နိဗ္ဗာန်
 ကို နပဗ္ဗိတိန္ဒြာမိ၊ ထိုးထွင်း၍ မသိ၊ ပိတု ဧဝဟေ၊ အဘ၏အိမ်၌၊ နသိ
 ဒိတွာ၊ နေ၍၊ ဘာဝိတိန္ဒြေယော၊ ပွား၊ အပ်သော၊ ဣန္ဒြေရှိသော၊ သမဏော၊ ရဟန်း
 သည်၊ ကထယံ၊ အနိစ္စသညာကိုဟောလျက်၊ ပရိဒိပေန္တော၊ ပြုတော်မူ
 လျက်၊ အနိစ္စံ၊ အနိစ္စသညာကို၊ ကတ္ထံ၊ ထိုအဘအိမ်၌၊ ဥဒါတ၊ ရါ၊ ဟော၏၊
 သင်္ဂါရာ၊ သင်္ဂါရတရားကိုသည်၊ အနိစ္စာဝတ၊ အမြဲမရှိကုန်စွတကား၊ ဥပ္ပါဒ
 ဝယခန္ဓိနာ၊ ဖြစ်ခြင်းမျှက်ခြင်းသဘောရှိကုန်၏၊ ဥပ္ပါဒိတွာ၊ ဖြစ်ကုန်ပြီး၍၊
 နိရုတ္တိန္တိ၊ ချုပ်ကုန်၏တေသံ၊ ထိုသင်္ဂါရတရားတို့၏၊ ဝုပသမော၊ ပြီးရာ
 ဖြစ်သော၊ နိဗ္ဗာန် သည်၊ သုခေါ၊ ချမ်းသာ၏၊ ဣဝံ၊ ဂါထာကို၊ သဟသုဏိ
 တွာနု၊ နာ သည်နှင့် ဘပြိုင်နက်၊ ဝုပ္ပသညံ၊ ငှေးကောင်းမျှ သညာကို၊ အနုဿ
 ရိ၊ အောက်မေ့ပြီ၊ ကောသနေ၊ တနေရားတည်း၌၊ နိဝိဒိတွာ၊ ထိုင်နေ၍၊ အရ
 ဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါဝုဏိံ၊ ရောက်ပြီ၊ ဇာတိယာ၊ မွေးဖွား
 သည်မှ၊ သတ္တဝဝသေန၊ ခုနစ်နှစ်ဖြင့်၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါဝု
 ဏိံ၊ ရောက်ပြီ၊ ဗုဒ္ဓေါ၊ မြတ်စွာတရားသည်၊ ဥပသမ္ပာဒယိံ၊ ပြင်စင်ပြုတော်
 မူ၏၊ ဣဒံ၊ ဗလံ၊ ဤအကျိုးသည်၊ ဓမ္မသဝနဿ၊ တရားနာခြင်း၏၊ ဗလံ၊ အကျိုး
 တည်း၊ ဣတော၊ ဤတဗ္ဗကမ္မာမှ၊ သတသဟသောကပ္ပေ၊ ကမ္မာတ
 ထိန်းထက်၌၊ ဘဒါ၊ ထိုအခါ၌၊ ယံမဗ္ဗံ၊ အကြင်တရားကို၊ အသုဏိံ၊ နာပြီ၊
 တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတံဘဝကို၊ နာဘိဇေနာမိ၊ မသိ
 စဘူး၊ ဣဒံ၊ ဗလံ၊ ဤအကျိုးသည်၊ ဓမ္မသဝနဿ၊ တရားနာခြင်း၏၊ ဗလံ၊ အကျိုး
 တည်း၊ မတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာဘို့ကို၊ (၁)၊ အနာသဝေါ
 အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်
 ဝတ၊ စင်စစ်သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (၂)၊ သာသနံ၊ အဆုံးအ
 မတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ လေးပါးကုန်သော၊ ပရိသန္တိဒါ
 စ၊ ပရိသန္တိဒါ ကိုကို လည်းကောင်း၊ (၃)၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ သို့ဤသျှင်၊ အာယသ္မာ၊ ရှည်သော ထက်တော်ရှိ
 သော၊ ကေခမ္မသဝနိယော၊ ထေရော၊ ကေခမ္မသဝနိယမထေရ်သည်၊ ဣမာ
 ဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိ၊ ဣမိနာ
 နုတ္တံ၊ မန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ကေခမ္မသဝနတ္ထေရဿ၊

ကေမ္မသဝနမထေရ်၏ သတ္တမံ၊ ခုနစ်မြောက်သော အပဒါန်အပဒါန် သည်၊ သမတ္တံ၊ ပြီးပြီ ။

၄၃-ဆက် သမ္ဘန္တကဝင်-၄၃၀-သုစိန္တိတတ္ထေရ်အပဒါန်၊

ကံသာဝတီ၊ သာဝတီ၊ သာဝတီအမည်ရှိသော၊ နဂဇေ၊ မြို့၌၊ တဒါ၊ ထိုအခါ ။ ကသာကော၊ လယ်လုပ်သောသူသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ကသိက၊ မွေ့နု၊ လယ်လုပ်သောအရှေ့ဖြင့်၊ ဇီဝါမိ၊ အသက်မွေး၏၊ တေန၊ ထိုလယ်လုပ်သော အရှေ့ဖြင့်၊ ဒါယကေ၊ သားမယားတို့ကို၊ ပေါသေမိ၊ ကျွေးမွေးရ၏၊ တဒါ၊ ထို အခါ၌၊ ခေတ္တံ၊ လယ်သည်၊ သုသမ္ဘန္တံ၊ အလွန်ပြည့်စုံ၏၊ မေ၊ ငါ၏၊ ဧညံ၊ စပါး သည်၊ ဖလိနံ၊ အသီးသီးသည်၊ အဟု၊ ဖြစ်၏၊ ပါကကော၊ မှည့်သောကလ သည်၊ သမ္ဘန္တေ၊ ရောက်သည်ရှိသော်ကား၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါ သည်၊ ဧဝံ၊ ဤသို့၊ ဝိန္ဒေသိ၊ ကြံပြီ ။ ဂုဏာဂုဏံ၊ ကျေးဇူးရှိကျေးဇူးမဲ့ကို၊ ဇာနန္တဿ၊ သိသော၊ ယောအဟံ၊ အကြင်ငါသည်၊ သံစော၊ သံဃာအား၊ အဒတွာန၊ မလ္လမု၍၊ အဂ္ဂံ၊ အဦးကို၊ တဒါ၊ ထိုအခါ၌၊ မေ၊ ငါအား၊ ဘုဂ္ဂေယျ၊ စားရာ၏၊ ဧဝံ၊ ဤသို့၊ စားခြင်းသည်၊ နန္ဒန္တံ၊ မထျောက်ပတ်၊ နုပ္ပင်ရုပ်၊ မတင့်အပ်၊ အယံဗုဒ္ဓေါ၊ ဤဘုရားသည်၊ အသမသမော၊ အတုမရှိသော ဂြေးဘုရားတို့နှင့်သာတူတော်မူ၏၊ ဗာတ္ထိံ၊ သဝရလက္ခဏော၊ သုံးဆဲ့နှစ်ပါး သောယောကျ်ားမြတ်တို့၏ လက္ခဏာတော်တို့နှင့်ပြည့်စုံတော်မူ၏၊ ဂုဉ္ဇ က္ခတ္တော၊ ကောင်းမှုခေတ်ဖြစ်သော၊ အနုတ္တရေ၊ အတုမရှိသော၊ အဟံ သံ စော၊ ဤသံဃာသည်၊ တေသော၊ ထိုမြတ်စွာဘုရားမှ၊ ဗာသဝိတော၊ အမွန် ဖြစ်တော်မူ၏ ။ တတ္ထံ၊ ထိုဘုရားသံဃာ၌၊ အဟံ၊ ငါသည်၊ ဂုဂ္ဂေယျေ၊ ဂြေးဦးဂြေးဦး၊ နဝသသံ၊ ကောဦးကို၊ ဒေသသံ၊ လှအံ့၊ အဟံ၊ ငါသည်၊ ဧဝံ၊ ဤသို့၊ ဝိန္ဒေသိတွာန၊ ကြံ၍၊ ဟတ္ထော၊ ရွှင်သည်ဖြစ်၍၊ ဝိဏိတ၊ မာနသော၊ ပျို့ သောစိတ်ရှိသည်ဖြစ်၍၊ ဧဗ္ဗေတော၊ လယ်ရှား ဧညံ၊ စပါးကို၊ အာဟာ ရိတွာ၊ ဆောင်၍၊ ယောကဇေဋ္ဌံ၊ ယောက၏အမှူးဖြစ်တော်မူသော၊ နုရသ ထံ၊ လူတို့ထက်မြတ်တော်မူသော၊ သမ္ဘန္တံ၊ မြတ်စွာဘုရားသို့၊ ဥပသကံဗ္ဗ၊ ကပ်၍၊ သတ္ထုနော၊ မြတ်စွာဘုရား၏ပါဒေ၊ ခြေထောက်တို့ကို၊ ဝဗ္ဗိတွာ၊ ရှိခိုး၍၊ ဣဒံစနံ၊ ဤစကားကို၊ အဗြဝိံ၊ ဈေးကပ်ပြီ ။ နဝသသမ္ဘန္တံ၊ ကောက်ဦး သည်သည်၊ သမ္ဘန္တံ၊ ပြည့်စုံ၏၊ ရနေ၊ မြတ်စွာဘုရား၊ တံ၊ အရှင်ဘုရားသည်၊ အာယောဂေါ၊ ပူဇော်ရာသည်၊ အာသိ၊ ဖြစ်တော်မူ၏ ။ စမ္ဘမ၊ မြတ်စွာ

ဘုရား၊ အနုကမ္ဘာ၊ အဠာသနားသည်ကို၊ ဥပါဒါယ၊ စွဲ၍၊ အဓိဝါသေဟိ၊
သည်းခံတော် မူပါသော။ ။ ထောကင်္ခါ၊ ထောကသုံးပါးကို ထိတော်မူ
သော၊ အာဟုကီနံ၊ အဝေးမှဆောင်အပ်သော အပူဇော်တို့ကို၊ ပဗ္ဗိဂ္ဂဟော၊
ခံတော်မူထိုက်သော၊ ပဒုရတ္တရော၊ ပဒုရတ္တရမြက်စွာဘုရားသည်၊ မမ၊
ငါ၏၊ သင်္ခါပွ၊ အကြိုကို၊ အညာယ၊ ထိတော်မူ၍၊ ဣဒံစနံ၊ ဤစကားကို၊
အဠာပိ၊ မိန့်တော်မူ၏။ ။ မဗ္ဗိပန္နာ၊ ကျင့်ဆဲဖြစ်ကုန်သောပုဂ္ဂိုလ်တို့သည်၊
စက္ကာရော၊ လေးယောက်တို့တည်း၊ ပထေပိတော၊ ဖိုလ်နှစ်တည်ကုန်သော
ပုဂ္ဂိုလ်တို့သည်၊ စက္ကာရော၊ လေးယောက်တို့တည်း၊ ဒေသသံစော၊ ဤသံ
စာသည်၊ ဥဇုဘူတော၊ ဖြောင့်စွာဖြစ်၍ဖြစ်တော်မူ၏။ ပညာသီလသမာပတိ
တော၊ ပညာသီလနှင့်တကွဖြစ်၏။ ။ ပညာက္ခေယျာနုပါဂါနံ၊ ကောင်းမှု
ကိုအလိုရှိကုန်သောသူတို့၏။ ဩပဓိကံ၊ နတ်ပြည်၌ဥပဓိကို ဖြစ်စေတတ်
သော၊ ပုညံ၊ ကောင်းမှုကို၊ ကရောန္တံ ပြုထုက်၊ ယန္တေန္တံ၊ ပူဇော်ကုန်သော၊
မနုဿနံ၊ လူတို့အား၊ သံစော၊ သံစာအား၊ ဒိန္နံ၊ လှူအပ်သော အလှူသည်၊
မဟပ္ပလံ၊ များသော အကျိုးရှိ၏။ ။ တတ္ထိံ သံစော၊ ထိုသံစာ၌သာလျှင်၊
တဝ၊ သင်အား၊ သံသံ၊ ကောက်ဦးကို၊ တထာ၊ ထိုအခြင်းအရာဖြင့်၊ ဣတရံ၊
အလွန်၊ ဒါတဗ္ဗံ၊ ပေးလှူအပ်၏။ ။ သံစာတော၊ သံစာမှ၊ ဥန္တိသိတွာန၊
ညွှန်း၍၊ ထိက္ခု၊ ရဟန်းတို့ကို၊ တံစာရံ၊ ထိုအိမ်သို့၊ နေတွာန၊ ဆောင်၍၊ စာရေ၊
အိမ်၌၊ ပဗ္ဗိယတ္တံ၊ စီရင်အပ်သော၊ သန္တံ၊ ထင်ရှားရှိသော ဝတ္ထုကို၊ တံ၊ သင်
သည်၊ သံစာသာ၊ သံစာအား၊ ဒေဟိ၊ လှူထော၊ ။ သံစာတော၊ သံစာမှ၊
ဥန္တိသိတွာနံ၊ ချည်ညွှန်း၍၊ ထိက္ခု၊ ရဟန်းတို့ကို၊ စာရေ၊ အိမ်၌၊ အဟံ၊ ငါသည်၊
နေတွာ၊ ဆောင်၍၊ စာရေ၊ အိမ်၌၊ မေ၊ ငါသည်၊ ပဗ္ဗိယတ္တံ၊ စီရင်အပ်သော၊
ယံဝတ္ထု၊ အကြင်ဝတ္ထုကို၊ အဟံ၊ ငါသည်၊ ထိက္ခု၊ သံစာသာ၊ ရဟန်းသံစာ
အား၊ အဒါထိံ၊ လှူပြီ။ ။ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကဗ္ဗေ
နစ၊ ထိုကုသိုလ်ကံကြောင့်လည်းကောင်း၊ စေတနာပဏိပိတိဝ၊ စေတနာ
ဆုတောင်းခြင်းတို့ကြောင့် လည်းကောင်း၊ မာနုသံဇေဟိံ၊ လူ၏ကိုယ်ကို၊
ဇေဟိတွာ၊ စွန့်၍၊ တာဝတိံ သံ၊ တာဝတိံ သာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊
အဂန္တိံ၊ သွားပြီ။ ။ တတ္ထံ၊ ထိုတာဝတိံ သာနတ်ပြည်၌၊ မေ၊ ငါ၏၊ သုက
တံ၊ ကောင်းစွာပြုအပ်သော၊ ဗျဗ္ဗံ၊ မိမိနာန်သည်၊ သုဝဏ္ဏံ၊ ရွှေဖြင့်ပြီး၏။ သပ
ဘဿရံ၊ ပြီးပြန်အရောင်ထွက်၏။ သဗ္ဗိယောဇနရဗ္ဗေဒ္ဓံ၊ ယုဇနာခြေခံ
ဆယ်အစောက်ဖြင့်၏။ တံ၊ သသောဇနပိတ္တတံ၊ ယုဇနာသုံးဆယ်အပြော
ကျယ်၏။ ။ ကျေနုပိသင်္ခါ၊ တခုယုတ်နှစ်ဆယ်ပြောက်သော၊ ဘာတာဝါ

ရံ၊ ဘာဏဝါရတည်း။ မယျံ၊ ဝါဏီ၊ တဝနံ၊ ဝိမာနံသည်။ အာကိဏ္ဍိ၊ ဣမ်း
 ၏၊ နာရိဝဏ၊ ယမာကုလံ၊ နတ်သမီးအပေါင်းတို့ဖြင့် ဣမ်း၏၊ တတ္ထ၊ ထိုနတ်ပြည်
 နှ့်။ သုတ္တ၊ စား၍လည်းကောင်း၊ ပိပိတ္တာစ၊ သောက်၍လည်းကောင်း၊ တိဒ
 သေ၊ တာဝတိံသာနတ်ပြည်နှင့်၊ အဟံ၊ ဝါသည်၊ ပထမ၊ ရှေ့၏။ သတ၊ နံ
 တိဏိ၊ ခတ္တု၊ အကြိမ်သုံးရာတိုင်တိုင်လည်း။ ဒေဝ၊ ဇန္တံ၊ နတ်မင်း၏အဖြစ်
 ကို၊ အကာရယိံ၊ ပြုရပြီ။ သဘာနံ၊ ပဉ္စက္ခတ္တု၊ အကြိမ်ငါးရာတိုင်တိုင်လည်း။
 စက္ကာတ္တိ၊ စကြာမင်းသည်။ အဟံ၊ ဝါသည်။ အဟောသိံ၊ ဖြစ်ပြီ။ ဝိပုလံ၊
 ပြန်ပြောသော။ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်မင်း၏အဖြစ်သည်။ ဂဏ၊ နတေ၊
 ဂဏန်းအရေအတွက်အားဖြင့်။ အသင်္ခယံ၊ မရေတွက်နိုင်။ ဝိတဝါဘဝေ၊
 ဘဝကြီးဝယ် အသွယ်သွယ်နှင့်၊ သံသရဇ္ဇော၊ ကျင်လည်ရသည်ရှိသော်။
 အမိတံ၊ မနှိုင်းယှဉ်အပ်သော။ ခနံ၊ ဥစ္စာကို၊ ထဘာမိ၊ ၏။ မေ၊ ဝါဏီ၊ ဘောဇေ၊
 စည်းစိမ်ဥစ္စာနှင့်၊ ဝိနတာ၊ ယုတ်သည်၏အဖြစ်သည်။ ခုတ္တိ၊ မရှိ။ ဣဒံ၊ ဖလံ၊
 ဤအကျိုးသည်။ နဝသဿဿ၊ ကောက်သစ်အလှူ၏၊ ဖလံ၊ အကျိုးတည်း။
 နဝဝတ္ထံ၊ အသစ်ယောအဝတ်ကိုလည်းကောင်း။ နဝဖလံ၊ အသစ်သောသစ်
 ထီးကိုလည်းကောင်း။ နဝပ္ပရာဂတောဇနံ၊ အသစ်သောမြတ်သော ဘော
 ဇဉ်ကိုလည်းကောင်း။ ဇေတိသဗ္ဗံ၊ ထိုအလုံးရံကိုလည်း။ ထဘာမိ၊ ရ၏။
 ဣဒံ၊ ဖလံ၊ ဤအကျိုးသည်။ နဝသဿဿ၊ ကောက်သစ်အလှူ၏၊ ဖလံ၊ အကျိုး
 တည်း။ ကောသေယျ၊ ကမ္မလိယာနိစ၊ ပိုးချည်ပုဆိုး၊ ကမ္မဿပုဆိုးတို့ကို
 လည်းကောင်း။ ခေါမကပ္ပါသိကာနိစ၊ ခေါမတိုင်းနှင့်ဖြစ်သော ပုဆိုးဝါချည်
 ဖြင့်ချက်သောပုဆိုးတို့ကိုလည်းကောင်း။ ဇေတိသဗ္ဗံ၊ ထိုအလုံးရံကိုလည်း
 ထဘာမိ၊ ရ၏။ ဣဒံ၊ ဖလံ၊ ဤအကျိုးသည်။ နဝသဿဿ၊ ကောက်သစ်အလှူ
 ၏ ဖလံ၊ အကျိုးတည်း။ ဒါသိဂဏံ၊ ကျွန်မိန်းမအပေါင်းကိုလည်းကောင်း။
 ဒါသဂဏံ၊ ကျွန်ယောကျ်ားအပေါင်းကိုလည်းကောင်း။ အလင်္ကာတာ၊ တန်
 ဆာဆင်အပ်ကုန်သော။ နာရိ၊ ဘေဝ၊ မိန်းမတို့ကို လည်းကောင်း။ ဇေတိ
 သဗ္ဗံ၊ ထိုအလုံးရံကိုလည်း။ ထဘာမိ၊ ရ၏။ ဣဒံ၊ ဖလံ၊ ဤအကျိုးသည်။ နဝ
 သဿဿ၊ ကောက်သစ်အလှူ၏၊ ဖလံ၊ အကျိုးတည်း။ မေ၊ ဝါ၊ အား။
 ထိတံဝါ၊ အစားသည်လည်းကောင်း။ ဥဏ္ဍံ၊ ဝါ၊ အပူသည်လည်းကောင်း။
 နဘောဘိ၊ မဖြစ်၊ ပရိဇ္ဇာဘောဝါ၊ ပူအိုက်ခြင်းသည်လည်း။ နဝိဇ္ဇာတိ၊ မရှိ။
 အထော၊ ထိုဌာဝါး။ မေ၊ ဝါဏီ၊ ဟဒယေ၊ နှလုံးနှင့်။ စေတထိကံ၊ စိတ်ကြောင့်
 ဖြစ်သော။ ဒုက္ခံ၊ ဆင်းရဲသည်။ နဝိဇ္ဇာတိ၊ မရှိ။ ဣဒံ၊ ဤအစာကို။ ဝါဒါခဲ
 သော၊ ဣဒံ၊ ဤအစာကို။ သုပ္ပ၊ စားသော။ ဣမဋ္ဌိယယနေ၊ ဤနေရာနှင့်။

သယံ၊ အိပ်ဆော၊ ဒါနိဗ္ဗာဒါနိ၊ ယခုအခါ၌၊ အယံ၊ ဤအဖြစ်သည်၊ ပစ္ဆိမ
ကော၊ အဆုံးစွန်သော အဖြစ်တည်း၊ စရိမော၊ နောက်ဆုံးသော၊ ဘဝေါ၊
ဘဝသည်၊ ဝတ္ထုတေ၊ ဖြစ်၏၊ အဇ္ဈာပိ၊ ယခုတစ်ခွဲလည်း၊ မေ၊ ငါအား၊ ဒေ
ယျ၊ ဓမ္မော၊ ဣတ္ထံ၊ ဝတ္ထုသည်၊ ဖလံ၊ အကျိုးသည်၊ သဗ္ဗဒါ၊ အခါခင်
ထိမ်း၊ ဘောသေထိ၊ နှစ်သက်စေ၏၊ ဂဏဝရုတ္တမေ၊ ဂိုဏ်းမြတ်ဖြစ်
သော၊ သံစော၊ သံစာအား၊ နဝသယံ၊ ကောက်သစ်ကို၊ ဒဒိတွာန၊ ဣန္ဒြိယ
ငါ၏၊ ကမ္မာနုစ္ဆိပိကော၊ ဘံအားလျှောက်ပတ်ကုန်သော၊ အဋ္ဌာနိသံသေ၊ ရှစ်
ပါးသောအာနံသင်တို့ကို၊ အနုဘောမိ၊ ခံစားရ၏၊ ဝတ္ထုဝါ၊ အဆင်းထွ
သည်၊ ယသဝါ၊ အခြံအရံများသည်၊ ဟောမိ၊ ဖြစ်ရ၏၊ မဟာဘောဂေါ၊ များ
သောစည်းစိမ်ဥစ္စာရှိ၏၊ အနိတိကော၊ ဘေးရုံမရှိ၊ သဒါ၊ အခါခင်ထိမ်း၊ မဟာ
ဘက္ခော၊ များသောအစာရှိသည်၊ ဟောမိ၊ ဖြစ်၏၊ သဒါ၊ အခါခင်ထိမ်း၊ အဘိ
ဇ္ဇပရိသော၊ မကွဲမပျက်သောပရိသတ်ရှိ၏၊ ယေကေပိ၊ ခပ်ထိမ်းကုန်
သော၊ ပထဝီသိတာ၊ မြေ၌ရှိကုန်သော၊ သဗ္ဗေ၊ ခပ်ထိမ်းကုန်သောသူတို့
သည်၊ မံ၊ ငါ့ကို၊ အပစသန္တိ၊ ပူးစေကုန်၏၊ ယေကေပိ၊ ခပ်ထိမ်းကုန်သော၊
ဒေယျ၊ ဓမ္မာစ၊ ဣတ္ထံ၊ ဝတ္ထုတို့ကိုလည်း၊ ပုရေ၊ ဝုရေ၊ ရှေးဦးရှေးဦး၊ အယံ၊
ငါသည်၊ ဣတာမိ၊ ရ၏၊ ဘိက္ခုသံစာယာ၊ ရဟန်းသံစာ၏၊ မဇ္ဈေဝါ၊ အ
ထပ်၌လည်းကောင်း၊ ဗုဒ္ဓသေဋ္ဌဿ၊ ထုရားမြတ်၏၊ သဗ္ဗုခါဝါ၊ မျက်မှောက်
၌လည်းကောင်း၊ သဗ္ဗေ၊ အဆုံးစွန်တို့ကို၊ သမတိက္ကမ္မာ၊ လွန်မြောက်၍၊ ဒါယကာ
ပေးတတ်ကုန်သောသူတို့သည်၊ မမေဝ၊ ငါအားသာလျှင်၊ ဓေန္တိ၊ ပေးကြကုန်
၏၊ ဂဏုတ္တမေ၊ ဂိုဏ်းမြတ်ဖြစ်သော၊ သံစော၊ သံစာအား၊ ပဋ္ဌမံ၊ ရှေးဦး
စွာ၊ နဝသယံ၊ ကောက်သစ်၌၊ ဒတွာ၊ ဣန္ဒြိယ၊ ဣမာနိသံသေ၊ ဤရှစ်ပါး
သောအကျိုးကိုလည်းကောင်း၊ ဣတာမိ၊ ရ၏၊ ဣဒံ၊ ဤအကျိုးသည်၊ နဝသယံ၊
ကောက်သစ်အလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သ
တသံ၊ သောကဗုဒ္ဓ၊ ဣတထိန်းထက်၌၊ ကဒါ၊ ထိုအခါ၌၊ ယံ၊ ဒါနံ၊ အကြင်
အလှူကို၊ ဒဒေ၊ လှူပြီ၊ တဟော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝ
ကို၊ နာဘိဇာနာမိ၊ မထိပဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ နဝသယံ၊ ကောက်
သစ်အလှူ၏၊ ဖလံ၊ အကျိုးတည်း၊ မတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေ
သာကို (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟာရာမိ၊ နေရ၏၊ မေ၊
ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
လာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊
စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်း

ကောင်း၊(၁)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့
 ထျှင်၊ အာသာသ္မာ၊ ရှည်သော သက်တော်ရှိသော၊ သုစိန္တိတော၊ ထေရ်များ၊
 သုစိန္တိတမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာကို၊ အာသာသိတ္ထ
 ရုတ်ဆိုတော်မူ၏။ ။ ဣဘိဣဒိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်
 အစဉ်ဖြင့်၊ သုစိန္တိတတ္ထေရ်၊ သုစိန္တိတမထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခုမြောက်
 သော၊ အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၃-သင်္ခါယဗ္ဗန္တကဝဂ်-၄၃၁-သောဝဏ္ဏကိတ်ကိယဗ္ဗန္တရအပဒါန်၊

သဒ္ဓါယ၊ ယုံကြည်၍၊ အဘိနိက္ခမ္မ၊ တောထွက်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်
 ရကန်းတောင်၍၊ ပဗ္ဗဒိံ၊ ရဟန်းပြုပြီ၊ ဝါကစိဒ္ဓေရာ၊ ဝျော်ထေသကန်းကို
 ဆောင်သည် အထိ၊ ဖြစ်ပြီ၊ တာပေါကမ္ပံ၊ ဖြူခြင်းသာအကျင့်ကို၊ အပသာဝိတော
 ဖြစ်၏။ ။ သောကဇေဓဋ္ဌာ၊ သောက၏အမှူးဖြစ်တော်မူသော၊ နရာသတော၊
 လူတို့ထက်မြက်တော်မူသော၊ အတ္ထဒသိဟုဘဂဝါ၊ အတ္ထဒသိမြတ်စွာဘု
 ရားသည် ကား၊ တဗ္ဗိသမယေ၊ ထိုအခါ၌၊ မဟာဇနေ၊ လူအပေါင်းတို့ကို၊ တာ
 ဓုသန္တာ၊ ကယ်တင်တော်မူချက်၊ ဥပ္ပဇိံ၊ ပွင့်တော်မူ၏။ အဟံ၊ ငါသည်
 ပရမေန၊ လွန်စွာသော၊ ဗျာဓိနာ၊ အနာကြောင့်၊ မေ၊ ငါ၏၊ ဗလဉ္စ၊ အားသည်
 လည်း၊ ဝဘ၊ စင်စစ်၊ ဝိဏံ၊ ကုန်ပြီ၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ကို၊ သရိတွာန၊
 အောက်မှ၍၊ ဥတ္တမံ၊ မြတ်သော၊ ထုပံ၊ စေတီကို၊ ပုဗ္ဗိန၊ ယဲဘို့ကို၊ ။ ကရိ
 တွာ၊ ပြု၍၊ ဟဒ္ဓမိန္ဒတ္တာ၊ ရွှင်သောစိတ်ရှိသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ သော
 ဏ္ဏကိတ်ကိကပုပ္ဖာနိ၊ ရွှေအဆင်းရှိသောဆည်းလည်းပန်းတို့ကို၊ ဥဒ္ဓဂမာန
 သော၊ တတ်ကြွသော စိတ်ရှိသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ သမောကိရိံ၊
 ကြီးမြောက်ပူဇော်ပြီ၊ အဟံ၊ ငါသည်၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ သမ္ပုခါ၊
 မျက်မှောက်၌၊ ပရိစရိဏ္ဏပူဇော်သကဲ့သို့၊ ထုပံ၊ ယဲဘဲစေတီတော်ကို၊ ပရိစ
 ရိံ၊ ပူဇော်ပြီ၊ အတ္ထဒသိ သဘာဒိနာ၊ အတ္ထဒသိမြတ်စွာဘုရားအား၊ တေ
 နစေတောပသာဒေန၊ ထိုကဲ့သို့စိတ်၏ကြည်ညိုခြင်းကြောင့်၊ ဒေဝထော
 ကံ၊ နတ်ပြည်သို့၊ ဝဒတာ၊ သွားရသည်၊ သန္တော၊ ဖြစ်ချက်၊ ဝိပုလံ၊ ပြန်ပြော
 သော၊ သုခံ၊ ချမ်းသာကို၊ ဣဘာမိ၊ ရ၏။ သုပဏ္ဍဝဏ္ဏော၊ ရွှေအဆင်းကဲ့သို့
 အဆင်းရှိသည်ဖြစ်၍၊ အဋ္ဌာသိ၊ တည်၏၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာ
 ယ၊ ဘုရားကိုပန်းပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း။ ။ မဟာ၊ ငါအား၊ အသိ
 တိကောမိယော၊ ဘုရားရှင်ဆယ်ကုန်သော၊ သမယကိတာ၊ အညီအမျှဘန်

ဆာဆင်အပ်ကုန်သော၊ နာရိယော၊ ငါးမတို့သည်၊ ဥပဋ္ဌန္တိ၊ ခံစားကုန်၏။
 ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏။ ဖလံ၊ အကျိုး
 တည်း။ ၊ သဗ္ဗိတုရိယသဟဿာနိ၊ ခြောက်သောင်းသော တုရိယာတို့
 သင်္ဂဟည်းကောင်း၊ တေရိယောစ၊ စည်ကြီးတို့သည်လည်းကောင်း၊ မဏ
 ဝါနိစ၊ ထက်စည်တို့သည်လည်းကောင်း၊ သင်္ခါစ၊ ခရုသင်းတို့သည်လည်း
 ဒိန္ဒိမာစ၊ ဒိန်းဒိန်းမည်သောစည်တို့သည်လည်းကောင်း၊ ဝဂ္ဂူ၊ သာယာသော
 အသံရှိကုန်သော၊ ခုဒြိဘိ၊ စည်ကြီး တို့သည်လည်းကောင်း၊ ဝတ္ထု၊ ထိုနတ်
 ပြည်၌၊ နဒန္တိ၊ ခြည်ကုန်၏။ ၊ ဝုဇ္ဇိ၊ သိတိသဟဿာနိ၊ ရှစ်သောင်းလေး
 ထောင်ကုန်သော၊ သမလကံတာ၊ အညီအမျှတန်ဆာဆင်အပ်ကုန်သော၊ တိ
 ဝာပဘိန္ဒု၊ သုံးပါးသောအရပ်တို့၌ပြားကုန်သော၊ မာတင်္ဂါ၊ မဟန္တအင်္ဂါ၊ ကြိုး
 သောကိုယ်ရှိကုန်သော၊ ကုဗ္ဗရာ၊ တောင်ထိပ်တောင်ကွေ့၌ပျော်မွေ့ကုန်
 သော၊ ဟေမဇာထေဟိ၊ ရွှေကွန်ယက်တို့ဖြင့်၊ သဗ္ဗန္ဓု၊ ဖျံ၊ ထွမ်းအပ်ကုန်
 သော၊ ဘတ္ထိန္ဒု၊ ဆင်တို့သည်၊ မ၊ ငါအား၊ ဥပဋ္ဌာနံ၊ ခစားခြင်းကို၊ ကရော
 န္တိ၊ ပြုကြကုန်၏။ ဗသကာယေ၊ ဖြုတ်ပါအပေါင်းသည်၊ ဘဝေစေတ၊ ဘဝ
 တိုင်းဘဝတိုင်း၌သာလျှင်၊ မေ၊ ငါအား၊ ဦးနုတာ၊ ယခုတ်သည်၏အဖြစ်သည်
 နဝိဇ္ဇတိ၊ မရှိ။ ၊ သောတ္ထကိတ်ကိယဂုဗ္ဗာနံ၊ ရွှေအဆင်းရှိသောစည်း
 လည်းပန်းတို့၏၊ ဝိပိကံ၊ အကျိုးကို၊ အဟံ၊ ငါသည်၊ အနုဘော၊ ခံစား၏။
 အဗ္ဗုပညာ၊ သက္ခတ္တုဗ္ဗ၊ ငါးဆဲ ရှစ်ကြိမ်တိုင်တိုင်လည်း၊ ဒေဝဇ္ဇေ၊ နတ်မင်း
 ၏အဖြစ်ကို၊ အကာရေယိံ၊ ပြုရပြီ။ ၊ ကေသတ္ထတိ၊ ခတ္တုဗ္ဗ ခုနစ်ဆဲ တကြိမ်
 တိုင်တိုင်လည်း၊ စက္ကာတ္ထိ၊ စကြာမင်းသည်၊ အဟံ၊ ငါသည်၊ အဟောသိံ၊
 ဖြစ်ပြီ။ ၊ ကေသဘံ၊ ဘရုတကြိမ်၊ ပထဗျာဓဇ္ဇံ၊ ကေရာဇ်မင်း၏အဖြစ်
 ကို၊ မဟိသာ၊ မြေအပြင်၌၊ အဟံ၊ ငါသည်၊ ကာရေယိံ၊ ပြုရပြီ။ ၊ သော
 အဟံ၊ ထိုငါသည်၊ ဒါနန္တုဒါနိ၊ ယခုအခါ၌၊ အသင်္ခိတံ၊ ကံစိတ်ဥတုအာဟာ
 ရတည်းဟူသော အကြောင်း တရားလေးပါးတို့သည် ပြုပြင် ခြင်းကင်း
 သော၊ သုဒန္တသံ၊ အလွန်မြင်နိုင်ခဲ့သော၊ အမတံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်
 ၏၊ သံသောဇနပရိက္ခိဏော၊ သံသောဇဉ် တရားကုန်ပြီ၊ ဒါနန္တုဒါနိ၊ ယခု
 အခါ၌၊ ဝုနန္တုဒေါ၊ တဘန်ဘဝသစ်၌ ဖြစ်ခြင်းသည်၊ နုတ္ထိ၊ မရှိ။ ၊ အဗ္ဗု
 ရသောကပ္ပသဘော၊ တထောင်ရှစ်ရာ ကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊
 အဘိရောပယိံ၊ တင်လှူပူဇော်ပြီ၊ တထော၊ ထိုအခါမှ၊ ပထတိ၊ ရွှေ၊ ရုဂ္ဂ
 တိံ၊ နုဂ္ဂဘိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊
 ဗုဒ္ဓပူဇာယ၊ ဘုရားကိုပန်းပူဇော်ခြင်း၏။ ဖလံ၊ အကျိုးတည်း။ ၊ မဟ္တာံ၊

ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို(ပ)၊ အနာသဝေါ၊ အာသဝေါ
 မရှိတံ၊ ဝိဟရာမိ၊ နေရဇဏိ၊ မေ၊ ဝါဇ္ဇိ၊ အာဂတံ၊ ထးခြင်းသည်၊ တာ၊ စင်
 စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်(ပ)၊ သာသနံ၊ အဆုံးအမတော်
 ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတုကော၊ လေးပါးကုန်သော ပဋိသန္တိဒါဝ၊
 ပဋိသန္တိဒါဝ်ကို လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမ တော်ကို၊
 ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်
 ရှိသော၊ သောဝဇ္ဇကိကိကိယောထေရော၊ သောဝဇ္ဇကိကိကိယမထေရ်
 သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာထိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊
 ဣတိဣဒံနာနုတ္တမေန၊ ဤသို့သောအခြားစဉ်အနက်အစဉ်ဖြင့်၊ သောဝဇ္ဇ
 ကိကိကိယထေရေ၊ သောဝဇ္ဇကိကိကိယမထေရ်၏၊ န ငါ့ကိုးခုဖြော
 သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၃-သက် သဗ္ဗဇ္ဇကဝင်-၄၃၂-သောဝဇ္ဇကော နန္ဒာရိကထေရေ အပဒါနံ၊

မနာဘာဝနိယံ၊ စိတ်ကိုပွားစေတတ်သော၊ ဗုဒ္ဓံ၊ သစ္စာထေးပါးတရား
 ကိုသိတော်မူသော၊ အတ္တဗန္တံ၊ သာဉ်ကျေးသောကိုယ်စိတ်ရှိတော်မူသော၊
 သမာဟိတံ၊ ကောင်းစွာတည်ကြည်တော်မူသော၊ ဗြဟ္မပထေ၊ မြတ်သော
 အကြောင်း၌၊ ဣရိယမာနံ၊ ကျင့်တော်မူသော၊ ဝိညာ ဝုပသမေရေတံ၊ စိတ်၏
 ငြိမ်းခြင်း၌ မွေ့လျော်တော်မူသော၊ နိတိန္ဒြဩဇာ၊ ကူးမြောက်ပြီး
 သောဩဇာရှိတော်မူသော၊ ဈာယိ၊ ဈာန်ဝင်းစားလေ့ရှိတော်မူသော၊ ဈာန
 ရတံ၊ ဈာန်ဝင်စားခြင်း၌ မွေ့ လျော်တော်မူသော၊ ဥပတံတ္ထံ၊ ဧဝံပိဇ္ဇိအနိန္ဒြ
 သမာပန္နံ၊ သမာပတ်ဝင်စားတော်မူသော၊ ဣန္ဒြိဝရေလပ္ပတံ၊ ကြာပွင့်ချပ်
 ရောင်နှင့်တူတော်မူသော၊ သမ္ပုဋ္ဌံ၊ မြတ်စွာတရားကို၊ ဗိသွာ၊ မြင်၍၊ ။
 အလာဗုဒ္ဓာ၊ ဗုဒ္ဓဖြင့်၊ ဥဒကံ၊ ရေကို၊ ဝဟ္မ ယူ၍၊ ဗုဒ္ဓသေဋ္ဌံ၊ ထုရားမြတ်သို့၊
 ဥပါဂမိ၊ ကပ်ပြီး၊ ဗုဒ္ဓာသ၊ မြတ်စွာတရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝေဝိ
 တ္တာ၊ သေး၍၊ အဟံ၊ ငါသည်၊ အလာဗုကံ၊ ဗုဒ္ဓကို၊ အဒါထိ၊ လှူပြီး၊ ပဒုမုတ္တ
 နာမကော၊ ပဒုမုတ္တရအမည်တော်ရှိသော၊ သဗ္ဗိန္ဒြေ၊ မြတ်စွာတရားသည်၊ ဣ
 သိနာ၊ ဤဗုဒ္ဓဖြင့်၊ ဥဒကံ၊ ရေကို၊ အာဟာရိတ္တာ၊ စောင့်၍၊ မေ၊ ဝါဇ္ဇိ၊ ပါဒမူထေ၊
 ခြေရင်း၌၊ ဋ္ဌပေတိ၊ ထားထော၊ ဣတိ၊ ဤသို့၊ အာတာပေထိ၊ စေတော်မူ၏၊ ။
 အဟံ၊ ငါသည်၊ သဒေယျတိ၊ ကောင်းပြီဟူ၍၊ ပဋိသုဇာတိတ္တာ၊ ဝန်ခံ၍၊ သတ္ထု
 ဂါရုဇာယစ၊ ထုရား၌ရှိသောခြင်းဖြင့်လည်း၊ ဒကံ၊ ရေကို၊ အလာဗုဒ္ဓာ၊

ဗျူဟိတံ၊ ဟိတုဒါ၊ အဝေသင်္ဂါ၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်သို့၊ ဥပါဂမိံ၊ ကင်ပြီ၊ ။
မဟာပိဒါ၊ မြတ်စွာဘုရားသည်၊ မေ၊ ငါ၏၊ ဝိတ္တံ၊ ဝိတ်ကို၊ နိဗ္ဗာပယံ၊ ငြိမ်းစေ
လျက်၊ အနုမောဒိ၊ အနုမောဒနာပြုတော်မူ၏၊ ဣမိနာလာဗုဒ္ဓါနေန၊ ဤဗုဒ္ဓအလှူ
ဧည့်ပဋိပတေ၊ သင်အား၊ သင်္ဂါ၊ အကြံသည်၊ သမိတ္တဗု၊ ပြည့်စေသော်၊
အဟံ၊ ငါသည်၊ ဗုဒ္ဓရသေသုကပ္ပေသု၊ တဆဲ၊ ငါးကပ်တို့၌၊ ဒေဝသောကော၊
နတ်ပြည်၌၊ ခမိံ၊ မွေ့လျော်ရပြီ၊ အဟံ၊ ငါသည်၊ ဟိံသတိ၊ စတ္တံ၊ အကြိမ်
သုံးဆယ်တိုင်တိုင်၊ စတ္တံ၊ စက္ကံ၊ စကြာရတနာကိုလည်းစေတတ်သော၊ ရာ
ဇာ၊ စကြာမင်းသည်၊ အဟောသိံ၊ ဖြစ်ပြီ၊ ။ ဒိဝါဝါ၊ နေ့၌လည်းကောင်း၊
ယဒိ၊ ထိုမြို့၊ ရတ္တိံ၊ ဝါ၊ ည၌လည်းကောင်း၊ စက်မန္တဿ၊ စင်္ကြံသွားလျက်၊
တိဋ္ဌဘော၊ ရပ်သော၊ မေ၊ ငါ၏၊ ဗုရတော၊ ရှေ့မှ၊ သောဏ္ဍကောန္တရံ၊ ရွှေ
ထွံကို၊ ဝတ္ထု၊ ကိုင်၍၊ တိဋ္ဌတေ၊ တည်၏၊ ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊
လ၊ ဗျူဟိတံ၊ ဗုဒ္ဓအလှူ၊ သောဏ္ဍကောန္တရံ၊ ရွှေထွံကို၊ သဘာမိ၊ ရ၏
တာဒိသု၊ မြတ်စွာဘုရားတို့၌၊ ကတံ၊ ပြုအပ်သော၊ ကာရံ၊ ကောင်းမှုသည်၊
အပ္ပကန္တိ၊ အနည်းငယ်သော်လည်း၊ ဝိဂုဏံ၊ ပြန်ပြောသော အကျိုးသည်၊
ဟောတိ၊ ဖြစ်၏၊ ။ ဣတော၊ ဤအနွကန္တံမှ၊ သတသဟယေ၊ ကပ္ပေ၊
ကန္တံ၊ သတိနိုးထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံ၊ စလောဗျံ၊ အကြင်ဗုဒ္ဓကို၊ အဒိ၊
လှူပြီ၊ ။ တတော၊ ထိုအခါမှ၊ ပဗုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိသဝကို၊ နာတိ၊ ဇာ
နာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ အလောဗျဿ၊ ဗုဒ္ဓအလှူ၏၊ ဖလံ၊
အကျိုးတည်း၊ ။ မဟ္တံ၊ ငါသည်၊ ကိယေသာ၊ ကိယေသာတို့ကို၊ (၁)၊ အနာ
သ၊ ငါ၊ အာသ၊ ငါ၊ မဂ္ဂိံ၊ ဝိဟရာမိ၊ နေရ၏၊ ။ မေ၊ ငါ၏၊ အာဂတံ၊
လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွဂတံ၊ ကောင်းသောလာခြင်းသည်၊ (၂)၊
သာသနံ၊ အဆုတ်အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်
သော၊ ပဗ္ဗိယန္တိဒါ၊ ပဗ္ဗိယန္တိဒါတို့ကိုလည်းကောင်း၊ (၃)၊ သာသနံ၊ အဆုတ်
အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ချစ်သော
သင်္ဂါတော်ရှိသော၊ သောဏ္ဍကောန္တရိကောထေရော၊ သောဏ္ဍကောန္တရိ
ကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါတာတို့ကို၊ အဘာသိတ္ထံ၊ ရုတ်ဆို
တော်မူပြီ၊ ။ ဣတိ၊ ဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊
သောဏ္ဍကောန္တရိကတ္ထေရဿ၊ သောဏ္ဍကောန္တရိကမထေရ်၏၊ ဒသမံ၊
ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

ဥဒါနံ၊ ဥဒါနံကား၊ ။ သင်္ဂါယနာပိတကောထေရော၊ သင်္ဂါယနာပိတက
မထေရ်၊ ကောဇုဿ၊ ကောဇုဿဒါယကမထေရ်၊ ကောသုနိ၊ ကောသုဒါ

ယကမထေရ်၊ ကဒမ္ပ၊ ကဒမ္ပပုဂ္ဂိုလ်မထေရ်၊ ကောရုတ္တကာ၊ ကောရုတ္တကာ
 မထေရ်၊ စာတ၊ စာတမတ္တဒါယကမထေရ်၊ သဝနိကောပိစ၊ ကေမ္မေသဝနိ
 ယမထေရ်၊ သုစိန္တိကော၊ သုစိန္တိကမထေရ်၊ ကိတ်ဏိကော၊ သောဏ္ဏ
 ကိတ်ဏိကမထေရ်၊ သောဝဏ္ဏကောန္တရိကောပိစ၊ သောဝဏ္ဏကောန္တရိ
 ကမထေရ်၊ ဧတ္ထ၊ ဤဝင်္ဂန္တိ၊ ကေဝါယာသတပ္ပ၊ ဝါတာတရာတို့သည်လည်း
 ကောင်း၊ ကောသတ္တဝါမေဝစ၊ ခုနစ်ဆဲ တဝါယာတို့သည်လည်းကောင်း၊
 ဟောတိ၊ ဖြစ်၏။ တေစတ္တာလီသမော၊ သေးဆဲ သုံးခုမြောက်သော၊ သင်္က
 သဗ္ဗန္ဓကဝဂ္ဂေါ၊ သင်္ကသဗ္ဗန္ဓကဝင်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။

၄၄-ကေဝိဟာရိဝင်- ၄၃၃-ကေဝိဟာရိကတ္ထေရ်အပဒါနိ၊

ဧကမဒ္ဓိတဒ္ဓကကပ္ပေ၊ ဤသဒ္ဓကဝင်၌၊ ဗြဟ္မဗန္ဓု၊ ဗြဟ္မဏီ အဆွေဖြစ်
 သော၊ မဟာယသော၊ များသော အခြံအရံရှိသော၊ ဝေါတ္တေန၊ အန္တလံ
 အားဖြင့်၊ ကဿပေါနာမ၊ ကဿပအမည်ရှိသော၊ ဝဒတံ၊ ဆိုတတ်သော
 သူတို့ထက်၊ ဝရော၊ မြတ်တော်မူသော မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ဖြစ်
 တော်မူ၏။ နိပ္ပပဉ္စော၊ ပပဉ္စတရားမရှိ၊ နိရာသဗ္ဗော၊ စွဲလမ်းရာမရှိ၊ အာ
 ကာသသမမာနသော၊ ကောင်းကင်နှင့်တူသောစိတ်ရှိတော်မူ၏။ သုညကာ
 ဗဟုလော၊ သုညတဝိယာရ်ဖြင့်မျှ၊ စွာနေထေ့ရှိတော်မူ၏။ တာဒိ၊ သည်း
 ခံခြင်းရှိတော်မူ၏။ အနိဝိတ္တမုတော၊ အနိဝိတ္တ ဝိပဿနာ၌ ဓမ္မေထျှင်
 တော်မူ၏။ ဝဘိ၊ ဝဘိငါးပါးရှိတော်မူ၏။ အသင်္ဂိဝိတ္တော၊ ကင်္ဂါပြုခြင်း
 ကင်း သောစိတ်ရှိတော်မူ၏။ နုဗ္ဗေပေါ၊ လိမ်းကျွံခြင်းမူကင်းတော်မူ၏။
 ကုလေဝဂဏေ၊ အမျိုးဂိုဏ်း၌၊ အဝံသဗ္ဗော၊ ရှေးနှောခြင်းရှိတော်မူသော၊
 မဟာကာရုဏိကော၊ ကြီးမြတ်သောကရုဏာရှိတော်မူသော၊ ဝိရော၊ ပညာ
 ရှိတော်မူသော၊ ဝိနယောပါယကောပိဒေါ၊ ဆုံးမခြင်း၏အကြောင်း၌လိပ်
 မာတော်မူသော။ ပရုဏိစ္စေသု၊ သူတပါး၏ကိစ္စတို့၌၊ ဥပဗျုတ္တော၊ အား
 ထုတ်သည်ဖြစ်၍၊ သဒေဝကေ၊ နတ်နှင့်တကွသော၊ သောကော၊ ထောက၌၊
 ဝတိပကံဝိသောသနံ၊ ဝတိတည်းဟူသော ညွှန်ကို ချောက်သွေစေတတ်
 သော၊ နိဗ္ဗာနကမနမဂ္ဂံ၊ နိဗ္ဗာန်သို့ရောက်စေတတ်သောခရီးကို၊ ဝိနယန္တော၊
 ဆုံးမတော်မူလျက်။ အမတံ၊ သေခြင်းကင်းသော၊ ပရမသာသင်္ဂလ္လန္တံ
 စွာသက်သာရာကိုရစေတတ်သော။ ဇရာမဗ္ဗုနိဝါရဏံ၊ အိုခြင်းသေခြင်း
 ကိုဘားမြစ်ကတ်သောတရားကို၊ မဟာပရိသမဇ္ဈေ၊ များစွာသောပရိသတ်

တို့၏အထပတ်၌၊ ထောကကာရကော၊ ထောကကိုပြုပြင်တတ်သော၊ သော၊ ထိုမြတ်စွာဘုရားသည်၊ နိဝိန္ဒော၊ နေတော်မူ၏၊ ကရုမိကရုဒေါ၊ ကရုမိကံဌက်မင်း၏အသံနှင့်တူတော်မူသော၊ နာထော၊ ကိုးကွယ်ရာဖြစ်တော်မူသော၊ ဗြဟ္မစောသော၊ ဗြဟ္မာမင်း၏အသံနှင့်တူတော်မူသော၊ တယာဂတော၊ လာခြင်းကောင်းတော်မူသော၊ မြတ်စွာဘုရားသည်၊ ဝိပ္ပနဋ္ဌေန၊ ခရီးမှားသို့သွားကုန်သော၊ အနာယကော၊ ခရီးညွှန်သူလူမရှိကုန်သော၊ မဟာဓုတ္တိ၊ သံသရာတည်းဟူသောချောက်မှ၊ ဥဒ္ဓါရန္တော၊ ထုတ်တော်မူလျက်၊ ဝိရဇံဓမ္မံ၊ ကိလေသာရှိုင်းသောတရားကို၊ ဧဒေသန္တော၊ ဟောတော်မူသော၊ ထောကနာယကော၊ မြတ်စွာဘုရားကို၊ မေမယာ၊ ငါသည်၊ ဒိဋ္ဌော၊ မြင်အပ်ပြီ၊ တာဿ၊ ထိုမြတ်စွာဘုရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုဏိတွာ၊ နာ၍၊ အသိ၊ ငါသည်၊ အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ တဒါ၊ ထိုအခါ၌၊ အဟံဝိ၊ ငါသည်လည်း၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ ဇိနသာသနံ၊ မြတ်စွာဘုရား၏သာသနာတော်ကို၊ ဝိန္ဒေန္တော၊ ကြိုတော်မူလျက်၊ ဧကကော၊ တယောဂံ၊ အတည်းထည်းသာလျှင်၊ ရဗ္ဗော၊ နှလုံးပွေ့သျှင်၊ သုတ္တံ၊ သွယ်ကောင်းသော၊ ဝနေ၊ တော၌၊ သံသဂ္ဂဝိဇ္ဇိတော၊ အပေါင်းအတော်ချော့နှောခြင်းဖြင့် နှိပ်စက်သည်ဖြစ်၍၊ ဝသိ၊ နေပြီ၊ သံသဂ္ဂဘယဒသိနေ၊ အပေါင်းအတော်ချော့နှောခြင်း၌ဘေးအားဖြင့်ရှုထော့ရှိသော၊ မနသော၊ ဂူပကာသဿ၊ စိတ်၏ငြိမ်းခြင်း၌ငြိမ်းပြီးသော၊ မေ၊ ငါသည်၊ သက္ကာယဂူပကာသော၊ သက္ကာယဒိဋ္ဌိငြိမ်းပြီးသော၊ ဟေတုဘုတော၊ အကြောင်းဖြစ်၍ဖြစ်သည်၊ မေ၊ ငါအား၊ အဘဝိ၊ ဖြစ်ပြီ၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာပိတာ၊ ဖုတ်မြှောက်အပ်ကုန်ပြီးသော၊ အလုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဝေတော၊ မြတ်၍၊ ဝိဟရတိဣ၊ နေသကဲ့သို့၊ အနာသပေါ၊ အာသပေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မေ၊ ငါအား၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိ၊ ကေ၊ အထံတော်၌၊ ကိလေသာဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဝတံ၊ သော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခတို့ကို ထည်းကောင်း၊ ဆဋ္ဌာဝိညာစ၊ ခြောက်ပါးသော အဘိညာဉ်တို့ကို

ထည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာ
 ထူး၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ကုန်ပြီ၊ ဣတ္ထံ၊
 ဤသို့လျှင်၊ အာဟတ္ထံ၊ ရှည်သောသက်တော်ရှိသော၊ ဧကဝိဟာရိကောထေ
 နော၊ ဧကဝိဟာရိကမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါထာတို့ကို၊
 အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါ
 အစဉ်အနက်အစဉ်ဖြင့်၊ ဧကဝိဟာရိကတ္ထေရဿ၊ ဧကဝိဟာရိကမထေရ်
 ၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္ထံ၊ ပြီးပြီ။ ။

၄၄-ဧကဝိဟာရိဝဂ်-၄၃၄-ကေသင်္ခီသတ္ထေရအပဒါနံ၊

ဝိပဿိနာ၊ ဝိပဿိအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာထူး၏၊
 မဟာဗေဒါမဟော၊ မဟာဗေဒါကိုပူဇော်ခြင်းသည်၊ အဟု၊ ဖြစ်၏၊
 မဟာဇနာ၊ လူများအပေါင်းတို့သည်၊ သမာဂမ္မ၊ အညီအညွတ်စည်းဝေးကုန်
 ၍၊ ဥတ္တမံ၊ မြတ်သော၊ ဗေဒါ၊ ဗေဒါကိုပူဇော်ခြင်း၊ ပူဇော်ကြကုန်၏၊ ကံကမ္မံ၊
 ထိုဗေဒါကိုပူဇော်ခြင်းအမှုသည်၊ နဟိ၊ ဩဇာမညော၊ မယုတ်ရောင်ကောင်း၊
 ဗုဒ္ဓဿ၊ ဗုဒ္ဓအထူး၏၊ ထူးသည်၊ တဝိဿတိ၊ ဖြစ်သတ္တံ၊ ယသသတ္ထု၊ နော၊
 အကြင်မြတ်စွာထူး၏၊ ဤဒိသော၊ ဤသို့သတောရှိသော၊ အယံဗေဒါ၊
 ဤဗေဒါကိုပူဇော်သောပူဇော်အပ်သည်သာတည်း၊ တတောတဒါကာ
 ထေ၊ ထိုအခါ၌၊ သင်္ခီ၊ ရေသင်းကို၊ ဂဟေတွာန၊ ယုန္တိ၊ ဗေဒါရုက္ခံ၊ ဗေဒါ
 ပင်ကို၊ အဟံ၊ ဝါသည်၊ ဥပဗ္ဗိ၊ စေးပူဇော်ပြီ၊ သဗ္ဗဒိဝသံ၊ တနေ့ပတ်လုံး၊
 မေက္ခော၊ မှတ်တောက်၊ ဥတ္တမံ၊ မြတ်သော၊ ဗေဒါ၊ ဗေဒါကို၊ အပဗ္ဗိ၊ ရှိခိုး
 ပြီ၊ အာသန္နကော၊ သေခါနီးကာလ၌၊ ကတံ၊ ပြုအပ်သော၊ ကမ္မံ၊ ကံသည်၊
 ဒေဝဇောကံ၊ နတ်ပြည်သို့၊ အပါပယံ၊ ရောက်စေပြီး၊ မေ၊ ဝါ၏၊ ကမ္မေဝရံ၊
 ကိုယ်သည်၊ ပတိတံ၊ ကျပြီ၊ အဟံ၊ ဝါသည်၊ ဒေဝဇောကော၊ နတ်ပြည်၌၊
 ရမာပိ၊ ဓမ္မေ၊ ဝေပျော်ရ၏၊ သဗ္ဗိတုရိယသဟာသာနိ၊ မြောက်သောင်းသော
 တုရိယာတို့သည်၊ တုဋ္ဌာဂဋ္ဌာ၊ နှစ်သက်ရှင်လမ်းစွာ၊ ဝမောဒိတာ၊ ပမ်း
 မြောက်ကုန်သည်ဖြစ်၍၊ မယု၊ ဝါ၊ အာ၊ သဒါ၊ အခါခပ်သိမ်း၊ ဥပဗ္ဗန္တိ၊ စေး
 ဆည်းကပ်ကုန်၏၊ ဣဒံပယံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇောယ၊ ထူးကိုပူဇော်
 ခြင်း၏၊ ပယံ၊ အကျိုးတည်း၊ ကေသတ္ထုတံ၊ မေကဗျေ၊ ရှစ်ဆဲ၊ တကမ္မာ
 ယာနိ၊ စာတုရက္ခော၊ သမုဒ္ဓရာလေးစင်းအပိုင်အခြားရှိသော၊ ဝိဇိဟာပိ၊
 အောင်အပ်ပြီးသော စစ်သည်ရှိသော၊ ဓမ္မမဏ္ဍာယ၊ ဓမ္မုဒ္ဓိဝံ ထကျွန်း

လုံးကို၊ ဣဿရော၊ အစိုးရသော၊ သုဒဿနော၊ သုဒဿနအမည်ရှိသော၊ ရာဇာ၊ မင်းသည်၊ အာသိ၊ ဖြစ်၏။ တတောတဒါကာလေ၊ ထိုအခါ၌၊ အင်္ဂံ သတာ အပိတ်တရာရှိကုန်သော၊ တုရိရာ၊ တုရိယာတို့သည်၊ သဒါ၊ အခါခပ်သိမ်း၊ မံ၊ ငါ့ကို၊ ပရိပါးရန္တိ၊ ခြံရံကုန်၏။ သကံကမ္ဘံ၊ မိမိပြုသောကောင်းမှုကံ၏ အကျိုးကို၊ အနုဘာမိ၊ ခံစားရ၏။ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဥပဋ္ဌာနဿ၊ စားခြင်း၏၊ ဖလံ၊ အကျိုးတည်း။ ၊ ဧဒံဝတ္တံနုတ်၌ဖြစ်သော၊ အထ၊ ထိုမြို့၊ မာနုသံ၊ လူ၌ဖြစ်သော၊ ယံယံသောနိ၊ အကြင်အကြင်အဖြစ်သို့၊ ဥပပဇ္ဇာမိ၊ ဖြစ်ရ၏။ မာတုကုစ္ဆိဝကဿာသိ၊ အမိဝမ်း၌ကိန်းရသော်လည်း၊ သဒါ၊ အခါခပ်သိမ်း၊ ဧတရိယော၊ စည်တို့သည်၊ ဝဇ္ဇရေ၊ မည်ကုန်၏။ ၊ သမ္ပဒ္ဓံ၊ မြတ်စွာထူးကို၊ ဥပဋ္ဌိတွာနု၊ စား၍၊ သမ္ပဒါ၊ စည်းစိမ်တို့ကို၊ အနုဘုတ္တုနု၊ ခံစား၍၊ သိဝံ၊ ချမ်းအေးသော၊ သုခေမံ၊ အလွန်ဘေးမရှိသော၊ အမတ်၊ သေခြင်းကင်းသော၊ အစလံ၊ ခံနိုင်ဖွယ်သို့၊ ပတ္ထော၊ ရောက်သည်၊ အဋ္ဌာ၊ ဖြစ်၏။ ၊ ဣသော၊ ဤသဒ္ဓကမ္မာမှ၊ ဧကနုဂုတေကပ္ပေ၊ ကိုးဆဲ တကမ္မာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံကမ္ဘံ၊ အကြင်ကံကို၊ အကရံ၊ ပြုပြီး၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စေ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိ၊ နာမိ၊ မထိစတုး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓုဘယထူးကို၊ ပုဗ္ဗေဝံ၊ ဖြစ်ခြင်း၏၊ ဖလံ၊ အကျိုးတည်း။ ၊ မယှံ၊ ငါသည်၊ ကိလေသ၊ ကိလေသတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ပိဟာရာမိ၊ နေရ၏။ ၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သ္မိဝတံ၊ ကောင်းသောလောခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို ကကံ၊ ပြုအပ်ပြီး၊ ၊ စတသော၊ ဆေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့ကိုသည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ဧကသဝီယထေရော၊ ဧကသဝီယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာယိတ္ထံ၊ ရှုတ်ဆိုသော်မူပြီး၊ ၊ ဣတိ၊ ဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဧကသဝီယတ္ထေရုဿ၊ ဧကသဝီယမထေရ်၏၊ ဒုတိယံ၊ ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။

၄၄-ကေဝိဟာရိဝဂ်-၄၃၅-ပါရိယိရသညကတ္ထေရအပဒါနံ

အာဟုတီနံ၊ အခင်းမှဆောင်အပ်သော အပူဇော်တို့ကို၊ ပရိဂ္ဂဟော၊ ခံတော်မူထိုက်သော၊ ပရုမုတ္တရောနာမ၊ ပရုမုတ္တရ အမည်တော် ရှိသော၊

ဖိနော၊ မြတ်စွာဘုရားသည်၊ တဒါ၊ ထိုအခါ၌၊ ဝသီသတသဟသေဟိ၊ တထိန်းသောရဟန္တာဟိနှင့်ထက္ခ၊ နဂရံ၊ မြို့သို့၊ ဝါပိဝိ၊ ဝင်တော်မူ၏၊ နဂရံ မြို့သို့၊ ပဝိ သန္တဿ၊ ဝင်တော်မူသော၊ ဥပသန္တဿ၊ ကိလေသ၊ ပြင်းပြီးသော တာဒိနော၊ မြတ်စွာဘုရားအား၊ ရဟနာ၊ ရဟနာဟိသည်၊ ပဇ္ဇောတိံသု၊ တောတ်ပကုန်၏၊ တာဝဒေ၊ ထိုခဏ၌၊ နိဗ္ဗာသော၊ ကြီးစွာတောကြွေး ကြော်ခြင်းသည်၊ အာသိ၊ ဖြစ်၏၊ ဝုရံ၊ မြို့သို့၊ ပဝိ သန္တဿ၊ ဝင်တော်မူသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ အာနုဘာဝေန၊ အာနုဘော်တော်ကြောင့်၊ အစဉ် တာ၊ မတီးမရှုတ်ဖဲ၊ ဘေဒိ၊ စည်ကိုသည်၊ ဝဇ္ဇု၊ မည်ကုန်၏၊ ဝုရံ မြို့သို့၊ ပဝိ သတော၊ ဝင်တော်မူသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ အာနုဘာဝေန၊ အာနု ဘော်တော်ကြောင့်၊ ဝိဏာ၊ စောင်းဟိသည်၊ သယံ၊ အလိုလို၊ ပဝဇ္ဇန္တိ၊ မည် ကုန်၏၊ ဗုဒ္ဓသေဋ္ဌံ၊ ထုဆားမြတ်ဖြစ်သော၊ ပဒုရုတ္တရံ၊ ပဒုရုတ္တရအမည် ဘော်ရှိသော၊ မဟာရနိံ၊ မြတ်စွာဘုရားကို၊ နမဿာမိ၊ ရှိခိုးပါ၏၊ ပါဒိဟာ ရဇ္ဇ၊ ပြာဒိဟာကိုလည်း၊ ပသိယာ၊ ရှုကြည့်၍၊ တတ္ထ၊ ထိုမြတ်စွာဘုရား၌၊ ဝိတ္တံ ဝိတ်ကို၊ ပဿဒယိံ၊ ကြည်ညိုစေပြီး၊ ဗုဒ္ဓါ၊ ထုဆားရှင်ဟိသည်၊ အ ဟော၊ အကြံအံ့ကြံတွယ်ရှိစွ၊ ဓမ္မာ၊ တရားတရား၏၊ ဝုဘိတော်ဟိသည်၊ အ ဟော၊ အကြံအံ့ကြံတွယ်ရှိစွ၊ နော၊ ငါတို့၏၊ သတ္တု၊ သတ္တု၊ သရော၊ သရော၏၊ ပြည့်စုံ ခြင်းသည်၊ အဟော၊ အကြံအံ့ကြံတွယ်ရှိစွ၊ အစေတနာဝိ၊ ဝိတ်မရှိသည် ထည်းဖြစ်ကုန်သော၊ တုရိယာ၊ တုရိယာဟိသည်၊ သယမေဝ၊ အလိုလို သာသျှင်၊ ပဝဇ္ဇရေ၊ မည်ကုန်၏၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟသေဟ ကပ္ပေ၊ ကမ္ဘာတထိန်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံသည်၊ အကြင်ဘုရားဟူ သောအမှတ်ကို၊ အလဘိံ၊ ရပြီး၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ အ ပါယ်သားရခြင်းကို၊ နာဘိဇာနာမိ၊ အထိစာဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓ သညာယ၊ ထုဆားဟူသောအမှတ်၏၊ ပသံ၊ အကျိုးတည်း၊ မယှံ၊ ငါသည်၊ ကိလေသ၊ ကိလေသဟိကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘိ ဝိ ဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အေဂတံ၊ သာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာ ဂတံ၊ ကောင်းသောသာခြင်းသည်၊ (ပ)၊ သောလေနံ၊ အဆုံးအမတော်ကို၊ က တံ၊ ပြုအပ်ပြီး၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါ တို့ကိုလည်းကောင်း၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ပါဒိဟိရသ ည ကောထေရော၊ ပါဒိဟိရသညကမထေရ်သည်၊ ဣမာဂါတာယော၊ ဤ ဂါတာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့

၄၄-ကေဝိယာရိဝဂ်-၄၃၅-ပါရိဟိရသညကတ္ထေရအပဒါနံ၊ ၂၄၇

သောသဒ္ဓါအစဉ် အနက်ဥဋ္ဌာန်၊ ပါရိဟိရသည ကတ္ထေရဿ၊ ပါရိဟိရ
သညကမထေရ်ဇီ၊ တတိယံ၊ သုးရုမြောက်သောအပဒါနံ၊ အပဒါနံသည်၊
သမတ္တံ၊ ပြီးပြီ။ ။

၄၄-ကေဝိယာရိဝဂ် ၄၃၆-ဥာဏဝိကတ္ထေရအပဒါနံ၊

ကဏိကာရံ၊ မဟာသေခါးပင်ကဲ့သို့၊ ဇလိတံ၊ ထွန်းတောက်ပသော၊
ဒီပရက္ခံ၊ ခါးခါးတိုင်ကဲ့သို့၊ ဇောတိတံ၊ ထွန်းတောက်ပသော၊ ကဉ္စနံ၊ ရွှေ
ကဲ့သို့၊ ဝိရောဓန္တံ၊ တင့်တယ်သော၊ နိပဒုတ္တံ၊ မြတ်စွာဘုရားကို အဒ္ဓသံ၊ မြင်
ပြီး ။ ကမဏ္ဍထံ၊ ကရားကို၊ ဣပတွာနု၊ ထား၏၊ ဝါကပိဇ္ဇေ၊ လျော်စေ
သင်္ကန်းကိုလည်းကောင်း၊ ကုဏ္ဍိကံ၊ သံကောက်ကိုလည်းကောင်း၊ ဣ
ပေတွာနု၊ ထား၍၊ အဇိနံ၊ သစ်နက်ဇေကို၊ ဧကံသံ၊ လက်ဝဲဘက်ကို
ထက်၍၊ ကတွာ၊ တင်သည်ကိုပြု၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်
ကို၊ ထဝီ၊ ငြီးမွမ်းပြီး ။ မောဟ၊ မောဟတည်းဟူသော
တွန်ရှက်ဖြင့် ကြောက်သော၊ တမန္တကာရံ၊ မောဟတည်းဟူသော အဓိက
ကို၊ ဝိဝေ၊ ဝတ်ပျောက်လျက်၊ ဥာဏံ၊ လောကံ၊ ဥာဏံတော်တည်းဟူသောအ
လင်းကို၊ ဒေသေတွာနု၊ ပြုတော်မူ၍၊ မဟာမုနိံ၊ မြတ်စွာဘုရား၊ တွံ၊
အရှင်ဘုရားသည်၊ နိတ္တိ၊ ဣတ္ထံ၊ သံသရာ ဝဋ်မှ ကူးမြောက် ပြီးသည်၊
အထိ၊ မြင်တော်မူ၏ ။ အနုတ္တရံ၊ အတုမရှိသော၊ သဗ္ဗာဓန္တံ၊ ခပ်ထိမ်း
သောအစိတ်ရှိသော၊ ဣမံထောကံ၊ ဤလောကကို၊ သမုဒ္ဓေသိ၊ ကောင်း
စွာထုတ်တော်မူ၏၊ တေ၊ အရှင်ဘုရား၏၊ ဥာဏေ၊ ဥာဏံတော်၌၊ ဥပ
မာ၊ ဥပမာသည်၊ နုတ္တိ၊ မရှိ၊ ယာဝစ၊ အကြင် မျှလောက်လည်း၊ ဝတော
ဂတိ၊ ရောက်ရာခရီးသည်၊ အတ္ထိ၊ ရှိ၏ ။ တေနဥာဏေန၊ ထိုဥာဏံ
ကော်ဖြင့်၊ သဗ္ဗညုသဗ္ဗညုတိ၊ ဘုရားဘုရားဟူ၍၊ ဝုစ္စတိ၊ ဆိုအပ်၏၊
သဗ္ဗညုတံ၊ ခပ်ထိမ်းသောတရားကိုသိတော်မူသော၊ အနာဓရံ၊ ပိတ်ပင်
သည်၊ ဟားခြင်းမရှိသော၊ တံမဟာဝီရံ၊ ထိုမြတ်စွာဘုရားကို၊ ဝန္တာမိ၊ ရှိခိုးပါ
၏ ။ ဣတော၊ ဤတန္တကန္တာမှ၊ သတသဟသောကပ္ပေ၊ ကန္တာတထိန်း
ထက်၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ကို၊ ထဝီ၊ ငြီးမွမ်းပြီးတော့၊
ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိတာဝကို၊ နာတိဇာနာမိ၊ မထိစဘူး၊ ဣဒံ
ဖလံ၊ ဤအကျိုးသည်၊ ဥာဏတ္ထဝါယ၊ ဥာဏံတော်ကိုငြီးမွမ်းခြင်း၏၊ ဖလံ၊
အကျိုးတည်း ။ မဟာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊ အနာ

သဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရမိ၊ နေရဏိ။ မေ၊ ဝါဏိ၊ အာဂတံ၊ လော
 ခြင်းသည်၊ ဝတ၊ စင်စစ်၊ သွားဂတံ၊ ကောင်းသောလောခြင်းသည်၊ (ဝ)၊ သာ
 သနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတ၊ သော၊ လေးပါးတုန်
 သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ဝ)၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ ဥာဏတ္ထဝိကောထေရော၊ ဥာဏထဝိကမထေရ်သည်၊
 ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊
 ဣတိဣမိနာနုတ္တမေန၊ ဤသို့သော၊ နှစ်အစဉ်အနက်အစဉ်ဖြင့်၊ ဥာဏတ္ထဝိ
 ကတ္ထေရဿ၊ ဥာဏတ္ထဝိကမထေရ်၏၊ စတုတ္ထံ၊ လေးခုပြောက်သော၊ အပ
 ဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၄-ကေဝိဟာရိဝဂ်-၄၃၂-ဥစ္ဆု၊ ခဏ္ဍိကတ္ထေရ်အပဒါနိ။

ဗန္ဓုမတိယာ၊ ဗန္ဓုမတိအမည်ရှိသော၊ နာဂဓေ၊ မြို့၌။ အဟံ၊ ဝါသည်၊ ခွါ
 ရပါလော၊ တံခါးစောင့်သည်၊ အဟောထိံ၊ မြစ်ပြီး၊ သဗ္ဗဓမ္မာနုပါရဂူ၊ ခပ်
 သိမ်းသောတရားတို့၏ကမ်းတဖက်သို့ရောက်သော၊ ဝိဇေ၊ ကိလေသာရှိ
 ကင်းသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီး၊ ဥစ္ဆု၊ ခဏ္ဍိကံ၊ ကြံပိုင်းကို
 အာဒါယ၊ ယူ၍၊ အဟံ၊ ဝါသည်၊ ဗုဒ္ဓသေဋ္ဌဿ။ ဘုရားမြတ်ဖြစ်တော်မူသော၊
 ဝိပဿိဿ၊ ဝိပဿိ အမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာဘုရား
 အား၊ ပသန္တိဓိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်
 သည်ဖြစ်၍၊ အဒါထိံ၊ ဣပြီး၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဇေနိ၊ ဝုတေကပ္ပေ
 ကိုးဆဲ၊ တကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဥစ္ဆု၊ အကြင်ကြံကို၊ အဒိ၊
 ဣပြီး၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိတဝဂ်ကို၊ နာတိ၊ နာမိ၊
 မသိစတုး၊ ဣဒံဗလံ ဤအကျိုးသည်၊ ဥစ္ဆု၊ ခဏ္ဍိကံ၊ ကြံပိုင်းအလွှာ၏၊ ဗလံ၊
 အကျိုးတည်း။ မဗ္ဗံ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို(ဝ)၊ အနာ
 သဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရမိ၊ နေရဏိ။ မေ၊ ဝါဏိ၊ အာဂတံ၊ လောခြင်း
 သည်၊ ဝတ၊ စင်စစ်၊ သွားဂတံ၊ ကောင်းသောလောခြင်းသည်၊ (ဝ)၊ သာသနံ၊
 အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတ၊ သော၊ လေးပါးတုန်သော၊ ပဋိ
 သန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ဝ)၊ သာသနံ၊ အဆုံးအမတော်
 ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်
 တော်ရှိသော၊ ဥစ္ဆု၊ ခဏ္ဍိကောထေရော၊ ဥစ္ဆု၊ ခဏ္ဍိကမထေရ်သည်၊ ဣမာ

၄၄-ကေဝိယာရိဝဂ်-၄၃၇-ဥစ္စုခဏ္ဍိကတ္ထေရအပဒါနံ၊ ၂၄၉

ဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ၊ ဣတိဣမိ
နာနုတ္တမန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဥစ္စုခဏ္ဍိကတ္ထေရ
ယော၊ ဥစ္စုခဏ္ဍိကမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနံ
သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၄-ကေဝိယာရိဝဂ်-၄၃၈-ကဗ္ဗမ္ပဒါယကတ္ထေရအပဒါနံ၊

ရောမသောနာမ၊ ရောမသအမည်တော်ရှိသော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာ
ထုရားသည်၊ ပဗ္ဗတန္တရေ၊ တောင်ကြား၌၊ ဝသတိ၊ နေတော်မူ၏၊ တသ၊
ထိုရောမသ မြတ်စွာ ထုရားအား၊ ကဗ္ဗမ္ပံ၊ သင်းတောက်ဥကို၊ အဟံ၊ ငါ
သည်၊ ပထမော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိ၊ ပါဏိတိ၊ မိမိသက်တို့
ဖြင့်၊ ပါဒါယိံ၊ ဣပြီ။ ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနုရတေ ကပ္ပေ၊
ကိုးဆုံးလေးကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်သင်းတောက်
ဥအလှူကို၊ အဒဒိံ၊ ဣပြီ။ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂကိံ၊ ဒုဂ္ဂ
တိဘဝကို၊ နာတိ၊ နာမိ၊ မသိစဘူး၊ နှင်ဖယ်၊ ဤအကျိုးသည်၊ ကဗ္ဗ
မ္ပယာ၊ သင်းတောက်ဥအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ မဟ္တာ၊ ငါသည်၊ ကိ
လေယာ၊ ကိလေသာတို့ကို(ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟ
ရာမိ၊ နေ့၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
ကောင်းသောလာခြင်းသည်(ပ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
အပ်ပြီ။ ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို
လည်းကောင်း(ပ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊
ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သော သက်တော် ရှိသော၊ ကဗ္ဗမ္ပဒါယကော
ထေးနာ၊ ကဗ္ဗမ္ပဒါယကမထေရ်သည်၊ ဣဒဂါထာယော၊ ဤဂါထာတို့ကို၊
အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ၊ ဣတိဣမိနာနုတ္တမန၊ ဤသို့သော သဒ္ဓါ
အစဉ်အနက်အစဉ်ဖြင့်၊ ကဗ္ဗမ္ပဒါယကတ္ထေရယော၊ ကဗ္ဗမ္ပဒါယကမထေရ်၏
ဆဋ္ဌိ၊ မြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၄-ကေဝိယာရိဝဂ်-၄၃၉-အပ္ပာရုကဒါယကတ္ထေရအပဒါနံ၊

သယတ္တံ၊ အလိုလိုဖြစ်တော်မူသော၊ အပရာဇိတံ၊ သူတပါးတို့သည်မ
အောင်အပ်သော၊ ဗုဒ္ဓံ၊ ပစ္စေကာဗုဒ္ဓါကို၊ ဝိဝိနေ၊ တော၌၊ ဒိသ္မာ၊ မြင်၍၊ အပ္ပာ

စုကံ၊ ငွေ၊ သိးကို၊ ဂဏေတွာနုယု၍၊ အဟံ၊ ငါသည်၊ သယုတ္တု၊ သယုတ္တုက
 ဗုဒ္ဓါအား၊ အဒါထိ၊ လျှာပြီ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ကေတိံ၊ သေကပွေ၊ သုံး
 ဆဲ၊ တကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံ၊ ဖလံ၊ အကြင်ငွေ၊ သိးကို၊ အဒေဒိံ၊
 လျှာပြီ၊ တဒတာ၊ ထိုအခါမှ၊ သဘုတိ၊ စန္ဒိ၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိတဝကို၊ နာဘိဇာနာမိ၊
 မသိစဘူ၊ ဣဒံ၊ ပထမ၌၊ ဤအကျိုးသည်၊ ဖယဒါနံ၊ သယုတ္တု၊ သိးအလှူ၏၊ ဖထံ၊ အ
 ကျိုးတည်၊ မေတ္တံ၊ ငါသည်၊ ကိလေသ၊ ကိလေသကိုကို၊ (ပ) အနာသ
 ဝေါ၊ အာသပေါမရှိတဲ့၊ ဝိဟရာမိ၊ ရေ့၏၊ မေ၊ ငါ၏၊ အဂတံ၊ ထာခြင်း
 သည်၊ ဝတ၊ စင်စစ်၊ သွာတေ၊ ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အ
 ဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ လေးပါးကုန်အေးပဋိသန္တိ
 ဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ) သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိ
 သော၊ အဗ္ဗာစုကဒါယကောထေရော၊ အဗ္ဗာစုကဒါယကမထေရ်သည်၊ ဣ
 မာဂါသာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိ
 ဣမိနာနုတ္တမနု၊ ဤသို့သောအစဉ်ဖြင့်၊ အဗ္ဗာစုကဒါယကတ္ထေရဿ၊ အဗ္ဗာစု
 ကဒါယကမထေရ်၏၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊
 သမတ္ထံ၊ ပြီးပြီ။ ။

၄၄-ကောဝိယာဒိဝဂ်-၄၄၀-ဟရိတကဒါယကတ္ထေရ်အပဒါနိ။

ဟရိတကံ၊ သဖန်းခါးသိးကို၊ လည်းကောင်း၊ အာမလကံ၊ ရှစ်ရှား
 သိးကိုလည်းကောင်း၊ အဗ္ဗဇေယျ၊ ဝိဘောကံ၊ သရက်သပြေ သစ်ဆိန်
 ကိုလည်းကောင်း၊ ကောလံ၊ အိမ်သိးသိးကို လည်းကောင်း၊ ဝဇ္ဇာ
 တကံ၊ ခြေးသည်ကိုလည်းကောင်း၊ ဗေလ္လံ၊ ဥတ္တုသိးကိုလည်းကောင်း၊
 အာဟံ၊ ငါသည်၊ သယမေဝ၊ ကိုယ်တိုင်သာလျှင်၊ ဟရာမိ၊ ဆောင်၏။ ။
 ပတ္တာရဂတံ၊ တောင်ငှမ်းလိုက်၌ရောက်သော၊ ဈာယိံ၊ ဈာန်ဝင်စားတော်
 မူသော၊ ဈာနရတံ၊ ဈာန်၌မွေ့ထျှင်တော်မူသော၊ မုနိံ၊ မောနေယျအကျင့်
 ရှိတော်မူသော၊ အနုတိယံ၊ အတော်မရှိသော၊ အာဗာဓေန၊ အနာဖြင့်၊ အာပိ
 ဇ္ဇန္တံ၊ နှိပ်စက်သော၊ မဟာရုနိံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာနံ၊ မြင်၍။ ။ ဟရိ
 တကံ၊ သဖန်းခါးသိးကို၊ ဂဏေတွာနုယု၍၊ အဟံ၊ ငါသည်၊ သယုတ္တု၊ သယု
 မြတ်စွာဘုရားအား၊ အဒါထိ၊ လျှာပြီ၊ ဘောသဇ္ဇေ၊ ဆေးတို့ကို၊ ဝါဒမတ္တဒိ၊
 သုံးဆောင်တော်မူခါမှ၌၊ တာဝဒေ၊ ထိုခဏ၌၊ ဗျာမိ၊ အနာသည်၊ ပဿန္တိ။

ငြိမ်း၏။ ပထမိနဒရထော၊ ပထမိအပ်ပြီးသောပုဂ္ဂိုလ်ခြင်းရှိသော၊ ဗုဒ္ဓေါ၊ မြတ်
စွာဘုရားသည်၊ မေ၊ ငါ့အား၊ အနုမောဒံ၊ အနုမောဒနာဂံ၊ အကာသိ၊ ပြုတော်
မူ၏။ ဣမိနာဘောသတ္တဒါနေန၊ ဤဆေးအလှူကြောင့်လည်းကောင်း၊ ဗျာဓိဂူပ
သမေနစ၊ အနာငြိမ်းခြင်းကြောင့်လည်းကောင်း၊ ဒေဝတုတောဝါ၊
နတ်ဖြစ်၍ ဖြစ်သော်လည်းကောင်း၊ မနုဿောဝါ၊ လူဖြစ်၍ဖြစ်သော်လည်း
ကောင်း၊ အညဇာတိယာ၊ တပါးသောအဖြစ်၌၊ ဇာတောဝါ၊ ဖြစ်သော်လည်း
ကောင်း၊ သဗ္ဗတ္ထ၊ အဆုံးရုံသောဘဝတို့၌၊ သုခိတော၊ ချမ်းသာသည်ဟော
တု၊ ဖြစ်စေသတည်း။ တေ၊ သင်အား၊ ဗျာဓိ၊ အနာသည်၊ မာစအဂမာ၊ မလော
စေသတည်း။ သယတ္တ၊ အလိုလိုဖြစ်တော်မူသော၊ အပရာဇိတော၊ သူ
တပါးတို့သည်မအောင်အပ်သော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဣဒံစေနံ၊
ဤစကားကို၊ ဝတ္ထ၊ မိန့်တော်မူ၍၊ အပ္ပဓေ၊ ကောင်းကင်၌၊ ဟံသရာဇာ၊
ဟင်္သာမင်းသည်၊ အတ္တုတ္တ၊ တိဇ္ဇာ၊ ပျံတက်သကဲ့သို့၊ ဝိနော၊ မြတ်စွာဘုရား
သည်၊ နတံ၊ ကောင်းကင်သို့၊ အတ္တုတ္တမိ၊ ပျံတက်တော်မူ၏။ ယတော၊
အကြင်အခါမှ၊ ဟာရီတာကံ၊ သဖန်းခါးသီးကို၊ သယတ္တ၊ သာ၊ အလိုလိုဖြစ်
တော်မူသော၊ မပေသိနော၊ မြတ်စွာဘုရားအား၊ အဒံ၊ လှူပြီး၊ ဣဒံဇာတိံ၊
ဤအဖြစ်ကို၊ ဥပါဒါယ၊ စွဲ၍၊ မေ၊ ငါ့အား၊ ဗျာဓိ၊ အနာသည်၊ နူပလဇ္ဇထ၊
မဖြစ်၊ မယှံ၊ ငါ့အား၊ အယံ၊ ဤအဖြစ်သည်၊ ဝတ္ထိမကော၊ အဆုံးစွန်သော
အဖြစ်တည်း။ စရိမော၊ နောက်ဆုံးသော၊ ဘဝေါ၊ ဘဝသည်၊ ဝတ္ထတော၊
ဖြစ်၏။ တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့ကို၊ သန္တိကတော၊ မျက်မှောက်
ပြုအပ်ကုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီး။ ဣတော၊ ဤသဒ္ဓကတ္တောမှ၊ ပဉ္စနဂုဇေကပ္ပေ၊ ကိုးဆဲ့၊ ငါးကမ္ဘာ
ထက်၌၊ တဒါ၊ ထိုအခါ၌၊ ဘောသန္တံ၊ ဆေးကို၊ အဒေဓိံ၊ လှူပြီးတော့၊ ထိုအခါ
မှ၊ ပတုတိ၊ စ၍၊ ဗုဂ္ဂဘိံ၊ ဗုဂ္ဂဘိဘဝကို၊ နာဂိအနာမိ၊ မထိစဘူး။ ဣဒံ၊ ဖလံ၊
ဤအကျိုးသည်၊ ဘောသန္တံ၊ ဆေးအလှူ၏၊ ဖလံ၊ အကျိုးတည်း။ မယှံ၊
ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသာဝေါမဂိ
တံ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊
သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီး။ စတသော၊ ဆေးခါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိ
သန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
အပ်ပြီး။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊
ဟာရီတာကဒါယကောထေရော၊ ဟာရီတာကဒါယကမထေရ်သည်၊ ဣမာဂါ

ထာဝေသာ၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ၊ ဣတိဣပိ
နာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဟရိတကဒါယကတ္ထေ
ရုဿ၊ ဟရိတကဒါယကမထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ အပဒါနံ၊
အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၄၄-ကေဝိဟာရိဝဂ်-၄၄၁-အမွှိဏ္ဍိယတ္ထေရအပဒါနိ၊

ဤသာဒေန္တာ၊ အစွယ်ကြီးသော၊ ဥရုဠဝါ၊ လေးသောဝန်ကိုဆောင်ရွက်
နိုင်သော၊ ကတ္ထိရာဇာ၊ ဆင်မင်းသည်၊ တဒါ၊ ထိုအခါ၌၊ အာသိံ၊ ဖြစ်ပြီ၊
ဗြဟ္မာရညော၊ တေးကြီးထဲ၌၊ ဝိစရန္တာ၊ လှည့်လည်သည်ရှိသော်၊ ထောက
နာယကံ၊ မြတ်စွာဘုရားကို၊ အဒ္ဓိသံ၊ မြင်ပြီ၊ ၊ အမွှိဏ္ဍံ၊ သရက်ခိုင်ကို၊
ဂဟောတွာနုယုချံ၊ အဟံ၊ ငါသည်၊ သတ္ထုနော၊ မြတ်စွာဘုရားအား၊ အဒါသိံ၊
လှူပြီ၊ မဟာဝိရော၊ ကြီးသောလုံ့လ ရှိတော်မူသော၊ သိဒ္ဓတ္ထော၊ သိဒ္ဓတ္ထ
အမည်တော်ရှိသော၊ ထောကနာယကော၊ မြတ်စွာဘုရားသည်၊ ပရိဂ္ဂတ္တိ၊
ခံတော်မူ၏၊ ၊ မမ၊ ငါ၏၊ နိဗ္ဗာယမာနဿ၊ ရှုကြည့်စဉ်၊ တဒါ၊ ထိုအခါ၌၊
ဇိနော၊ မြတ်စွာဘုရားသည်၊ ပရိဘုဉ္ဇိ၊ ဘုန်းပေးတော်မူ၏၊ သတ္ထု၊ ထိုမြတ်စွာ
ဘုရား၌၊ ဝိတ္တံ၊ စိတ်ကို၊ ပသာဒေတွာ၊ ကြည်ညိုစေ၍၊ အဟံ၊ ငါသည်၊ တုသိ
တံ၊ တုသိတာနုတ်ပြည်သို့၊ ဥပပဇ္ဇာမိ၊ ကင်၍ဖြစ်ရ၏၊ ၊ တတော၊ ထိုတုသိ
တာနုတ်ပြည်မှ၊ အဟံ၊ ငါသည်၊ စဝိတွာနု၊ ရုကေ၍၊ အဟံ၊ ငါသည်၊ စက္ကတ္တိ၊
စကြာမင်းသည်၊ အဟောသိံ၊ ဖြစ်ပြီ၊ ဧတေနောဥပါယေန၊ ဤသို့သော
အကြောင်းဖြင့်သာလျှင်၊ သမ္ပဒါ၊ စည်းစိမ်တို့ကို၊ အနုတုတွာနု ခံစား၍၊ ။
အဟံ၊ ငါသည်၊ ပဓာနပဟိတတ္ထော၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌ လေ့လာအပ်
သောစိတ်ရှိသည်ဖြစ်၍၊ ဥပသန္တော၊ ကိလေသာငြိမ်းသည်ဖြစ်၍၊ နိရူပမိ၊
ကိလေသာတည်းဟူသောဥပမိမရှိသည်ဖြစ်၍၊ သဗ္ဗာသဝေ၊ အလုံးစုံသော
အာသဝေတရားတို့ကို၊ ပရိညာယ၊ ပိုင်းခြား၍၊ အနုသဝေ၊ အာသဝေမရှိ
ဘဲ၊ ဝိဟာရာမိ၊ နေရ၏၊ ။ ဣတ္ထံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊
(ပ) အနာသဝေ၊ အာသဝေမရှိဘဲ၊ ဝိဟာရာမိ၊ နေရ၏၊ ။ မေ၊ ငါ၏၊ အာဂ
တံ၊ သာခြင်းသည်၊ ဝတ၊ စင်စစ်လွှာဝတံ၊ ကောင်းသောသာခြင်းသည်၊ (ပ)
သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ စတသေယော၊ လေးပါးကုန်
သော၊ ပရိသန္တိဒါ၊ ပရိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံး
အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော

၄၄-ကောပိဟာရိဝဂ်-၄၄၁-အဗ္ဗပလိယတ္ထေရအပဒါနံ၊ ၂၅၃

သက်တော်ရှိသော၊ အဗ္ဗပလိယောထေရော၊ အဗ္ဗပလိယ မထေရ်သည်။
ဣမာဂါယာယော၊ ဤဂါယာဟိန်ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီး ၊
ဣတိဣမိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ အဗ္ဗပလိယတ္ထေရသော၊ အဗ္ဗပလိ
ယမထေရ်၏၊ နဝဓံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်။ သမတ္တံ၊
ပြီးပြီ။ ၊

၄၄-ကောပိဟာရိဝဂ်-၄၄၂-အဗ္ဗပလိယတ္ထေရအပဒါနံ၊

ဥက္ကမံသသံ၊ မြတ်သောအကျော်အစောကို၊ ဓာရကော၊ သောင်သော၊
တာဒိဒနာ၊ သည်းခံခြင်းဂုဏ်နှင့် ပြည့်စုံတော်မူသော၊ လောကဇေဋ္ဌဿ၊
လောက၏အရှုံးဖြစ်တော်မူသော၊ ဝိဗ္ဗေယ၊ ဆွမ်းအလိုငှါ၊ ဝိစရန္တဿ၊
ထည့်သည် တော်မူသော၊ ပဒုရုတ္တရေဗ္ဗဿ၊ ပဒုရုတ္တရ မြတ်စွာဘုရား
အား၊ အဂ္ဂပလံ၊ သရက်သီးဦးကို၊ ဂဟေတွာန၊ ယူ၍၊ ဝိပွသန္ဓေန၊ ကြည်
ညိုစွာသော၊ ဇောဿ၊ ဝိတ်ဖြင့်၊ ဒက္ခိဏေယျဿ၊ မြတ်သောအလှူကိုခံ
ထိုက်တော်မူသော၊ ဝိရဿ၊ လုံ့လရှိတော်မူသော၊ သတ္ထုနော၊ မြတ်စွာ
ဘုရားအား၊ အတံ၊ ငါသည်၊ အဒေါသိ၊ ယူပြီ။ ဗ္ဗိပဒိန္န၊ အခြေနှစ်ကြွလှူနတ်
ဖြည့်ဘိက္ခုအစိုးရတော်မူသော၊ လောကဇေဋ္ဌဿ၊ လောက၏အရှုံးဖြစ်
တော်မူသော၊ နုဘသတာ၊ မြတ်စွာဘုရား၊ တေနကမ္မေန၊ ထိုကောင်းမှုကြောင့်
သာယျဿ၊ ဇယပရာဇယံ၊ အောင်မြင်းရှုံးခြင်းကို၊ ဟိတွာ၊ စွန့်၍၊ အစလံဥာ
နံ၊ နိဗ္ဗာန်သို့၊ ပဇ္ဇော၊ ရောက်သည်၊ အမိ၊ ဖြစ်၏။ ဣတော၊ ဤ ဇေဒ္ဓကတ္တံ၊
လဘယာသေပကဗ္ဗေ၊ ကမ္ဘာတစ်သိန်း ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊
အကြင်အလှူကို၊ အဒေဒိ၊ ယူပြီ။ ဟတော၊ ထိုအခါမှ၊ ပဘုဟိ၊ စ၍၊ ဒုဂ္ဂတိံ၊
ဒုဂ္ဂတိဘဝကို၊ နုဘိဇေနာမိ၊ မထိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ အပ္ပ
ဒါနဿ၊ သရက်သီး အဦးအလှူ၏၊ ပလံ၊ အကျိုးသည်၊ မယျံ၊ ငါ
သည်၊ ကိလေသာ၊ ကိလေသာကိုကိုး(ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊
ဝိဟာရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂ
တံ၊ ကောင်းသောလာခြင်းသည်(ပ)၊ သာသနံ၊ အဆုတ်အမတော်ကို၊ ကတံ၊
ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့
ကိုထည်းကောင်း(ပ)၊ သာသနံ၊ အဆုတ်အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ၊
ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ အဗ္ဗပလိယော
ထေရော၊ အဗ္ဗပလိယမထေရ်သည်။ ဣမာဂါယာယော၊ ဤဂါယာဟိန်ကို

အဘယသိက္ခာရုတ်ဆိုတော်မူပြီ။ ။ ဣတိဇ္ဈမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါ
အစဉ် အနက်အစဉ်ဖြင့်၊ အပ္ပမလိယတ္ထေရဿ၊ အပ္ပမလိယမထေရ်၏၊
ဒဿမံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

ဥဒါနံ၊ ဥဒါနိကား၊ ။ ဧကဝိဟာရိထေရောစ၊ ဧကဝိဟာရိမတေရ်
လည်းကောင်း၊ သင်္ခါကော၊ ဧကသင်္ခါကမထေရ်လည်းကောင်း၊ ပါရိတိရ
ကော၊ ပါရိတိရသညကမထေရ်လည်းကောင်း၊ ထပိကော၊ ဥပထာတ္ထပိ
ကမထေရ်လည်းကောင်း၊ ဥစ္ဆန္တု၊ ခဏ္ဍိစ၊ ဥစ္ဆန္တု၊ ခဏ္ဍိကမထေရ်လည်းကောင်း၊
ကဋ္ဌမ္ပိ၊ ကဋ္ဌမ္ပိဒါယကမထေရ် လည်းကောင်း၊ အပ္ပာဇူကဒေါ၊ အပ္ပာဇူက
မထေရ်လည်းကောင်း၊ ဟာရိတာ၊ ဟာရိတာကမထေရ်၊ အပ္ပပိဏ္ဍိစ၊ အပ္ပပိဏ္ဍိယ
မထေရ်၊ အပ္ပဒေါ၊ အပ္ပမလိယအမည်ရှိသော၊ ထတိ၊ ရဟန်းသည်၊ ဒဿမော၊
ဆယ်ခုမြောက်သည်၊ ဝိဘာဝိတိ၊ ပညာရှိဘို့သည်၊ ဝဏိတာယော၊ ရေ
တွက်အပ်ကုန်သော၊ ဝါထာယော၊ ဝါထာတို့သည်၊ ဆဋ္ဌာသိတိစ၊ ရှစ်ဆဲ
မြောက်ဝါထာတို့သည်၊ စတုစတ္တာလိ သမော၊ လေးဆဲ၊ လေးခုမြောက်
သော၊ ဧကဝိဟာရိဝတ္ထု၊ ဧကဝိဟာရိဝင်သည်၊ နိဋ္ဌိထော၊ ပြီးခြင်းသို့
ရောက်ပြီ။ ။ ။

၄၅ - ဝိဘောဒကဝင် - ၄၄၃ - ဝိဘောဒကသိပ္ပိယတ္ထေရ်အပဒါနိ။

သိပ္ပမ္ပာနုပါရဂူ၊ ခပ်သိမ်းသောကားတို့၏ဆုံးကမ်းသို့ရောက်သော၊
မဟာဝိဒရာ၊ ကြီးမြတ်သောဆုံ့လှတော်မူသော၊ ကကုသန္ဓော၊ ကကုသန်
မြတ်စွာဘုရားသည်၊ ဂဏဝော၊ အပေါင်းမှ၊ ဝုပကဋ္ဌော၊ ဆိတ်ငြိမ်ခြင်းသို့ကပ်
သော၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ဝနန္တရံ၊ တောအလယ်သို့၊ အဂမာသိ၊
ကြွတော်မူ၏။ ။ ဝိဇမိဉ္ဇံ၊ သစ်ဆိန်ဆံကို၊ ဂဟေတွာနုယု၍၊ လတာယ၊
နွယ်ခြင်းအဟံ၊ ငါသည်၊ အာဝရိံ၊ ထိပြီ၊ တဗ္ဗိသမယေ၊ ထိုအခါ၌၊ တဝဝါ၊
မြတ်စွာဘုရားသည်၊ ပဗ္ဗတန္တရေ၊ တောင်ကြား၌၊ ဈာယတေ၊ ဈာန်ဝင်းစား
တော်မူ၏။ ။ အဟံ၊ ငါသည်၊ ဒေဝဒေဝံ၊ မြတ်စွာဘုရားကို၊ ဗိသ္ဗာနု၊ မြင်၍၊
ဝိပ္ပသန္ဓေန၊ ကြည်လင်သော၊ စေတသ၊ စိတ်ဖြင့်၊ ဒက္ခိဏေယျဿ၊ မြတ်
သောအလ္လင်္ကျာ်ခံတော်မူထိုက်သော၊ ဝီရဿ၊ မြတ်စွာဘုရားအား၊ ဝိဇမိဉ္ဇံ၊
သစ်ဆိန်ဆံကို၊ အဟံ၊ ငါသည်၊ အဒါသိံ၊ လျှပြီ။ ဣမသ္မိံယေဝကပ္ပမိ၊ ဤကပ္ပ
ကပ်၌၊ ယံမိဉ္ဇံ၊ အကြင်သစ်ဆိန်ဆံကို၊ တဒါ၊ ထိုအခါ၌၊ အဒေဝိံ၊ လျှပြီ၊ တတော
ထိုအခါမှ၊ ပာတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိဝဘူး။

၄၅-ဝိဘောဒကဝဂ်-၄၄၃-ဝိဘောဒကမိဗ္ဗိယတ္ထေရအပဒါနံ၊ ၂၅၅

ဣဒံပသံ၊ ဤအကျိုးသည်၊ ဗိဇိဗ္ဗိယသံ၊ သစ်ဆိန်ဆံအတ္ထုဇ္ဈိ၊ ပထမအကျိုး
တည်း၊ မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဝျာပိတော၊ ဗုဒ္ဓ
မြို့က်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ တာဝတိံကို၊ သမုဟတော၊
ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေ
တွာ၊ ဖြတ်၍၊ ဝိဟရတိ၊ ဣဝ၊ နေသကဲ့သို့၊ အာနာသဝေါ၊ အာသဝေါမရှိတဲ့၊
ဝိဟရာမိ၊ နေရ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်း
သောလာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊
သန္တိကေ၊ အထံတော်၌၊ တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ နေုပ္ပတ္တာ
ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ငြိအပ်ပြီ၊ စတသော၊ ဇေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိ
ဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမေက္ခာပိစ၊ ဤဝိ
မောက္ခာတို့ကိုလည်းကောင်း၊ ဟဋ္ဌာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်
တို့ကိုလည်းကောင်း၊ သန္တိကတော၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်
စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ငြိအပ်ပြီ၊ ဣတ္ထံ၊ ဤသို့
လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော် ရှိသော၊ ဝိဘောဒကမိဗ္ဗိယော
ထေရော၊ ဝိဘောဒကမိဗ္ဗိယမထေရ်သည်၊ ဣမဒဂါလာယော၊ ဤဂါလာတို့ကို
အဘာသိတ္ထံ၊ ရွတ်ဆိုဟောပြု၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါ
အစဉ် အနက်အစဉ်ဖြင့်၊ ဝိဘောဒကမိဗ္ဗိယတ္ထေရဿ၊ ဝိဘောဒကမိဗ္ဗိယ
မထေရ်၏၊ ဝဋ္ဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ ။

၄၅-ဝိဘောဒကဝဂ်-၄၄၄-ကောဒလဒါယကတ္ထေရအပဒါနံ၊

အဘံ၊ ငါသည်၊ အဇိနန၊ သစ်နက်ရေဖြင့်၊ နိဝတ္ထော၊ ဝတ်၏၊ တဒါ၊ ထိုအ
ခါ၌၊ ဝါကစိရဝရော၊ ဧဗျာကောသကံနိ၊ ကိုဆောင်၏၊ ဝါရိယာ၊ တောင်းဖြင့်၊
ကောလံ၊ အိမ်ဆီးသီးကို၊ ပူရယိတွာန၊ ပြည့်စေ၍၊ မမဿမံ၊ ငါ၏သင်
ခမ်းကျောင်းသို့၊ ဘာသိ၊ ဆောင်ပြီ၊ တိဗ္ဗိကာလေ၊ ထိုအခါ၌၊ ဧကော၊
အတုမရှိသော၊ အရုတိယော၊ အတော်မရှိသော၊ သိဝိဗုဒ္ဓေါ၊ သိဝိမြတ်စွာ
ဘုရားသည်၊ အဟု၊ ပွင့်တော်မူ၏၊ သဗ္ဗကာလိကံ၊ အခါခပ်သိမ်း၊ ဇာနန္ဒော
သိတော်မူလျက်၊ မမဿမံ၊ ငါ၏သင်ခမ်းကျောင်းသို့၊ ဥပဂတ္တိ၊ ကပ်တော်
မူ၏ ။ သကံ၊ စိတ္တံ၊ မိမိစိတ်ကို၊ ပဿာဒေတွာ၊ ကြည်ညိုစေ၍၊ သဗ္ဗတံ၊
မြတ်စွာဘုရားကို၊ ဝန္တိတွာ၊ ရှိသိုး၍၊ ဥဘောဟတ္ထေဟိ၊ ထက်နှစ်ပက်တို့

ဖြင့်၊ ပဂ္ဂဟ၊ ခြောက် ချိ၍၊ ကောထံ၊ အိမ်ဆီးသီးကို၊ ဗုဒ္ဓသာ၊ မြတ်စွာအား၊ အဟံ၊ ငါသည်၊ အဒါထိံ၊ ထူးပြီး၊ ဣတော၊ ဤဘဒ္ဒကန္တာမှ၊ ဧကထိံ၊ သေကဗ္ဗေ၊ သုံးဆယ့် နှစ်ထက်၌၊ ကဒါ၊ ထိုအခါ၌၊ ဟံ၊ ဖလံ၊ အကြင်အိမ်ဆီးသီးကို၊ အဒိံ၊ ဣပြီ၊ တဟော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိ၊ ဇာနည်၊ မထိ၊ စဘုး၊ ဣဒံ၊ ဤအကျိုးသည်၊ ကောထဒါနသာ၊ အိမ်ဆီးသီးအတ္တု၊ ဖလံ၊ အကျိုးတည်း၊ မဟ္တုံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊ အနာသပေါ၊ အာသပေါ၊ မရှိဘဲ၊ ဝိဟာရ၊ မိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော ထာခြင်းသည်၊ (ပ)၊ သာဝနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဗ္ဗိသန္တိ၊ ဒါပ၊ ပဗ္ဗိသန္တိ၊ ဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ကောထဒါယကောထေရော၊ ကောထဒါယကမထေရ်သည်၊ ဣမာ၊ ဝါယာယော၊ ဤဝါယာတို့ကို၊ အာယသိတ္ထ၊ ရှုတ်ဆိုတော်မူ၏၊ ဣတံ၊ ဣဒံ၊ နာ၊ ဒုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ကောထဒါယကတ္ထေရော၊ ကောထဒါယကမထေရ်၏၊ ဒုတိယံ၊ နှစ်စုံချစ်ချစ်မြောက်သော၊ အပဒါနံ၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။

၄၅-ပိဘောဒကဝဂ်-၄၄၅-ပိလ္လိယက္ခေရအပဒါနံ

ဓန္ဓာဘာဂနဒိတိ၊ ဓန္ဓာဘာဂါ၊ မမ၊ ငါ၏၊ အသာ၊ မေးသခိုင်း၊ ကျောင်းကို၊ သုကဘော၊ ကောင်းစွာပြုအပ်၏၊ ဗေသုမုက္ခေဟိ၊ ဥဗျုစ်ပင်တို့ဖြင့်၊ အာတိတ္ထော၊ ပြင်း၏၊ နာနာဒုမနိ၊ သပိတော၊ အထူးထူးသော ဝံသစ်ပင်တို့၏ နှိုင်းရာဖြစ်၏၊ သုဂန္ဓံ၊ ကောင်းသော အနံ့ရှိသော၊ ဗေလုဝံ၊ ဥဗျုစ်သီးကို၊ ဒိသ္မာ၊ မြင်၍၊ ဗုဒ္ဓသေဋ္ဌံ၊ ထုရားမြတ်ကို၊ အနုသာရိံ၊ အောက်ခေါ်ပြီး ခါရိတာရံ၊ ပရိက္ခာရပုဂံကို၊ ပုရုဟိတွာ၊ ပြည့်စေ၍၊ တုဋ္ဌော၊ နှစ်သက်သည်ဖြစ်၍၊ သံဝိပုမာနသော၊ ထိတ်လန့်သော စိတ်ရှိသည်ဖြစ်၍၊ ကာကုသန္ဓံ၊ ကာကုသန်မြတ်စွာထုရားသို့၊ ဥပါဂမ္မ၊ ကပ်၍၊ ပိလ္လိပက္ကံ၊ ဥဗျုစ်သီးမှည့်ကို၊ အဟံ၊ ငါသည်၊ ပုညက္ခေတ္တသာ၊ ကောင်းမှုခေတ်ဖြစ်သော၊ ဝိရဿ၊ မြတ်စွာထုရားအား၊ ဝိပုသန္ဓေန၊ ကြည်လင်သော၊ စေတသာ၊ စိတ်ဖြင့်၊ အဒါထိံ၊ ထူးပြီ၊ ဣမတ္ထိံ၊ ယေဝ ကပ္ပတ္ထိံ၊

ဤဘဒ္ဒကင်္ဂ၊ တဒါ၊ ထိုအခါ၌သာလျှင်၊ ယံဖလံ၊ အကြင်ဥသျှစ်သီးကို၊ အဒဒိံ၊ ယူပြီ၊ တဒတာ၊ ထိုအခါမှ၊ ပာသုဇိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂဘိဘဝကို၊ နာဘိဒာနာဒါ၊ မထိစတုး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဗသဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း။ မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဘရာမိ၊ နေ့၏၊ မေ၊ ငါ၏အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စန္ဒိယော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဝိလ္လိယောထေရော၊ ဝိလ္လိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာဝိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣဝိနာနုတ္တမန၊ ဤသို့သောဒွါအစဉ်အနက်အစဉ်ဖြင့်၊ ဝိလ္လိယတ္ထေရော၊ ဝိလ္လိယမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊ အဝဒါနံ၊ အာဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၅-ဝိဘောဒကဝဂ်-၄၄၆ တလ္လာတဒါယကတ္ထေရအပဒါနံ

သုဝဏ္ဏဝဏ္ဏံ၊ ရွှေအဆင်းကဲ့သို့အဆင်ရှိကော်မူသော၊ ဗာတ္ထိံ၊ သဝဓထက္ခတံ၊ သုံးဆယ့်နှစ်ပါးသော၊ ယောဂျားမြတ်တို့၏ ထက္ခတာ၊ တော်ရှိတော်မူသော၊ ဝေဒနတ္တေန၊ တော၏အပျားဖြင့်၊ ဝစ္ဆန္တံ၊ ကြွသွားတော်မူသော၊ ဗုလ္လိကံ၊ ပွင့်သော၊ သာသရာဇံ၊ အကြင်ပင်မင်းကဲ့သို့၊ ဗုလ္လိကံ၊ အထိညာဉ်ဖြင့်ပွင့်တော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ တိဏတ္ထရံ၊ မြက်အခင်းကို၊ ပညာပေတွ၊ မင်း၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ကို၊ အယာစိ၊ တောင်းပန်ပြီ၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ မံ၊ အကျွန်ုပ်ကို၊ အနုကမ္ပိတု၊ အစဉ်သနားတော်မူစေတည်း၊ ဘိက္ခံ၊ ဆွမ်းကို၊ ဒါတဝေ၊ လှူခြင်းငှါ၊ ဣန္ဒာမိ၊ အလိုရှိ၏၊ အနုကမ္ပကော၊ အစဉ်သနားတော်မူသော၊ ကာရုဏိကော၊ ကာရုဏာရှိကော်မူသော၊ မဟာယသော၊ များသော အခြံအရံရှိတော်မူသော၊ အတ္ထဒသိ၊ အတ္ထဒသိမြတ်စွာဘုရားသည်၊ မမ၊ ငါ၏သက်လှံ၊ အကြံကို၊ အညာယံ၊ ထိ၍၊ မမ၊ ငါ၏၊ အသာမေ၊ သင်ခင်းကျောင်း၌၊ ဩရူဟိ၊ ဆင်းသက်တော်မူ၏၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဩရောဟိတွာန၊ သက်တော်မူ၍၊ ဗန္ဓုသန္တရေ၊ သစ်ရွက်အခင်း၌

နိဿိဒိ၊ သိုင်တော်မူ၏အား၊ ငါသည်၊ တလ္လှာတက်၊ ခြေဘီးကို၊ ဝဟေတွာ
 နးယူ၍၊ ဗုဒ္ဓသဗ္ဗဿ၊ ထုရားမြတ်အား၊ အဒါထိံ၊ လှူပြီ။ မမ၊ ငါ၏၊ နိဗ္ဗာ
 ယမာနဿ၊ ရှုကြည့်စဉ်၊ တဒါ၊ ထိုအခါ၌၊ ဇိနံ၊ မြတ်စွာထုရားသည်၊ ပရိ
 သုဒ္ဓိ၊ ထုန်းပေးတော်မူ၏ တတ္ထ၊ ထိုမြတ်စွာထုရား၌၊ ဝိတ္တံ၊ စိတ်ကို၊ ပဿ
 ဇေတွာ၊ ကြည့်ညှိစေ၍၊ တဒါ၊ ထိုအခါ၌၊ ဇိနံ၊ မြတ်စွာထုရားကို၊ အဗ္ဗန္တံ၊ ရှိ
 ခိုပြီ။ သဗ္ဗာရသေတပ္ပဿတေ၊ တထေဝင်ရှစ်ရာကမ္ဘာ ထက်၌၊ တဒါ၊ ထို
 အခါ၌၊ ယံဒါနံ၊ အကြင်အလှူကို၊ အဒဒိံ၊ လှူပြီ၊ တတော၊ ထိုအခါမှ၊ ပထတိ၊
 စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိဝဘူး၊ ဣဒံပလံ၊ ဤအကျိုး
 သည်၊ ဗသဒါနဿ၊ သစ်သီးအလှူ၏၊ ပလံ၊ အကျိုးတည်း။ မဗ္ဗံ၊ ငါ
 သည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ) အနာသဝေါ၊ အာသဝေါမရှိတံ၊
 ဝိဟရာမိ၊ နေရ၏။ မဗ္ဗံ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စစ်စစ်၊
 သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ) သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ။ စတတော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိ
 သန္တိဒါတို့ကို ထည်းကောင်း၊ (ပ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
 အပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊
 တလ္လှာတဒါယကောထေရော၊ တလ္လှာတဒါယကမထေရ်သည်၊ ဣမာဝါထာ
 သော၊ ဤဝါထာတို့ကို၊ အဘာထိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣဒိနာ
 နုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ တလ္လှာတဒါယကတ္ထေ
 ရဿ၊ တလ္လှာတံဒါယက မထေရ်၏၊ စတုတ္ထံ၊ လေးခု ဖြောက်သော၊
 အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၅ ဝိဘောဒကဝဂ်-၄၄၇ ဥတ္တမိပုဂ္ဂိယတ္ထေရ်အပဒါနိ

ပဏိတောတာသော၊ ဖိနးညှိသောအရောင်ရှိသော၊ သံဝိရုဋ္ဌဗျံ၊ စည်ပင်
 ပျံ့ပွားသော၊ ဝဒသော၊ အခြေရှိသော၊ နိဂြောဓေ၊ ပြည်ညောင်ပင်၌၊ ဥတ္တမိမာလံ၊
 မြစ်သေးပန်းကို၊ ပဂ္ဂယျာ၊ ဖြောက်ချိ၍၊ ဗောဓိယာ၊ ဗောဓိပင်၌၊ အဘိရောပယိံ၊
 တင်လှူပူဇော်ပြီ။ ဣမာဋ္ဌိံယေဝကပ္ပဗျံ၊ ဤတဒ္ဓကပ်၌သာလျှင်၊ ယံဗော
 ဓိံ၊ အကြင်ဗောဓိကို၊ အဘိပူဇယိံ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပထတိ၊ စ
 ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိဝဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊
 ဗောဓိပူဇာယံ၊ ဗောဓိပင်ကိုပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း။ မဗ္ဗံ၊
 ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ) အနာသဝေါ၊ အာသဝေါမရှိတံ၊

ဝိဟရာမိ၊ နေရဏိ၊ မေ၊ ငါဏိ၊ အာဂတံ၊ ယာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ သို့၍၊ သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဥတ္တလိပုပ္ဖိယော၊ ထေရော၊ ဥတ္တလိပုပ္ဖိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာဝိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဥတ္တလိပုပ္ဖိယတ္ထေရသော၊ ဥတ္တလိပုပ္ဖိယမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၅-ပိတောက်-၄၄၈-အပ္ပာဓုကိယတ္ထေရအပဒါနံ၊

သုပုပ္ဖိတံ၊ ကောင်းစွာပွင့်သော၊ သာသနံ၊ အင်ကြင်းတောသို့၊ ဩဂ္ဂယျ၊ သက်၍၊ ဝေယတဂ္ဂရနိ၊ ဝေယတဂ္ဂမြတ်စွာထုရားသည်၊ ဝိရိဒ္ဓဂ္ဂေသု၊ တောင်ချောက်ကြားတို့၌၊ အဘိဇာတော၊ ကောင်းသောတော်ရှိသော၊ ကေသ၊ ဝိဝ၊ ခြင်္သေ့ကဲ့သို့၊ နိဝိဒိ၊ နေတော်မူ၏၊ ပသန္တိတ္ထော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ အပ္ပာဓုကံ၊ ငွေးသီးကို၊ ပုညက္ခတ္တံ၊ ကောင်းမှုခေတ်ဖြစ်သော၊ အနုတ္တရံ၊ အတုမရှိသော၊ မဟာဝိရံ၊ မြတ်စွာထုရားကို၊ ပသန္တော၊ ကြည်ညိုသည်ဖြစ်၍၊ ဝေဟိဝေကိတိ၊ မိမိလက်တို့ဖြင့်၊ အပူဇယိ၊ ပူဇော်ပြီ၊ ဣတော၊ ဤတဒ္ဓကတ္တံ၊ ကေတိသေကဗ္ဗေ၊ သုံးဆူတကမ္ဘာထက်၌၊ သံဗယံ၊ အကြင်ငွေးသီးကို၊ အဘိရောပယိ၊ တင်လှူပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပသုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိတဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပယံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ထုရားကိုပူဇော်ခြင်း၏၊ ပယံ၊ အကျိုးတည်း၊ ဗေဗ္ဗံ၊ ငါသည်၊ ကိယေသာ၊ ကိယေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတံ၊ ဝိဟရာမိ၊ နေရဏိ၊ မေ၊ ငါဏိ၊ အာဂတံ၊ ယာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊ သို့၍၊ သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ အပ္ပာဓုကိယော၊ ထေရော၊ အပ္ပာဓုကိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာ

သိတ္ထံ၊ ရွတ်ဆိုတော်မူပြီး ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ အပ္ပာဓုကိယဇ္ဇေရသ၊ အပ္ပာဓုကိယမထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၅ ဝိဘောဒကဝဂ်-၄၄၉-သိဟာသနိကဇ္ဈေရအပဒါနံ၊

သဗ္ဗိတူတပိတေသိနော၊ အလုံးစုံသောသတ္တဝါတို့၏အကျိုးစီးပွားကို ရှာဖွေတော်မူသော၊ ပဒုရုတ္တရဿ၊ ပဒုရုတ္တရအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ပသန္နိဗိက္ခော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုခနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ အဟံ၊ ငါသည်၊ သိဟာသနံ၊ ခြင်္သေ့ခံသောနေရာကို၊ အဒါယိံ၊ လှူပြီး ၊ ဒေဝဇောကေဝါ၊ နတ်ပြည်၌လည်းကောင်း၊ မနုဿေဝါ၊ လူ့ပြည်၌လည်းကောင်း၊ ယတ္ထယတ္ထ၊ အကြင်အကြင်ဘဝ၌၊ အဟံ၊ ငါသည်၊ ဝဿာမိ၊ နေရ၏၊ တတ္ထတတ္ထ၊ ထိုထိုဘဝ၌၊ ဝိပုလံ၊ ပြန်ပြောသော၊ ဗျဋ္ဌံ၊ ဖိမာန်ကို၊ ဇာဘာမိ၊ ရေ၏၊ ဣဒံပလံ၊ ဤအကျိုးသည်၊ သိဟာသနဿ၊ ခြင်္သေ့ခံသောနေရာကိုလှူခြင်း၏၊ ဖလံ၊ အကျိုးတည်း။ ။ သောဝဏ္ဏမယာ၊ ရွှေဖြင့်ပြီးကုန်သော၊ ရူပိမယာ၊ ငွေဖြင့်ပြီးကုန်သော၊ ဝောဟိတင်္ဂမယာ၊ ပတ္တမြားဖြောက်ဖြင့်ပြီးကုန်သော၊ မဏိမယာ၊ ပတ္တမြားဖြင့်ပြီးကုန်သော၊ ဗဟု၊ များစွာကုန်သော၊ ပလ္လင်္ကာ၊ ပလ္လင်တို့သည်၊ မင်္ဂါ၊ ငါ့အား၊ သဒါ၊ အခါခပ်သိမ်း၊ နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။ ။ ဇေယျဇ္ဈမနာမိနော၊ ပဒုရုတ္တရအမည်တော်ရှိသောမြတ်စွာဘုရား၏၊ ဗောဓိယာ၊ ဗောဓိ၌၊ အာသနံ၊ နေရာကို၊ ကတွာ၊ ပြု၍ ဥဇ္ဈေကုဇေ၊ မြတ်သောအမျိုး၌၊ ပဇေယာမိ၊ ဖြစ်ရ၏။ ဓမ္မသုဓမ္မတာ၊ တရားတော်၏ကောင်းသော တရား၏အဖြစ်သည်၊ အဟော၊ ဪ၊ ဤအကြံအစဉ်ရှိစွာ၊ ။ ဣတော၊ ဤတန္ဒကန္တာမှ၊ သတသဟဿေကပ္ပေ၊ ကန္တာတထိန်းထက်၌၊ အဟံ၊ ငါသည်၊ သိဟာသနံ၊ ခြင်္သေ့ခံသောနေရာကို၊ အကာယိံ၊ ပြုပြီး၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုပ္ပတံ၊ ဒုပ္ပတိဘဝကို၊ နာဘိဇာနာမိ၊ မယိစာဘု၊ ဣဒံပလံ၊ ဤအကျိုးသည်၊ သိဟာသနဿ၊ ခြင်္သေ့ခံသောနေရာ၏၊ ဖလံ၊ အကျိုးတည်း။ ။ ဇေယျံ၊ ငါသည်၊ ကိဿသာ၊ ကိဿသာတို့ကို (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ နေရ၏။ ။ ဝေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ တေ၊ စင်စစ်၊ သွားဂတံ၊ ကောင်းသော လာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး ။ စာသေသာ၊ သေးပါးကုန်သော၊ ပဒိုသန္တိ၊ ဒါစ၊ ပဒိုသန္တိ၊ ဒါတို့

၄၅-ဝိဘောဒကဝဂ်-၄၄၉-သီဟာသနိကတ္ထေရအပဒါနံ၊ ၂၆၁

ကိုလည်းကောင်း(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး ၊
ဣတ္ထံ၊ ဤ သို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ သီဟာသနိ
ကောထေ၊ နား၊ သီဟာသနကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာ
တို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီး ၊ ဣသိဣမိနာနုက္ကမန၊ ဤသို့
သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ သီဟာသနိကတ္ထေရသော၊ သီဟာသနိ
ကမထေရ်၏၊ သတ္တမံ၊ ခုနစ်ခု၊ ခြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ။ ။

၄၅-ဝိဘောဒကဝဂ်-၄၅၀-ပါဒဝိဇ္ဇိယတ္ထေရအပဒါနံ၊

သုမေသေနာမ၊ သုမေသအမည်တော်ရှိသော၊ သမ္ဗုဒ္ဓေါ၊ သစ္စာထေးပါး
ကိုထံတော်မူသော၊ အဂ္ဂေါ၊ မြတ်တော်မူသော၊ ကာရုဏီကော၊ ကရုဏာ
ရှိတော်မူသော၊ မုနိ၊ မြတ်စွာဘုရားသည်၊ ဗဟူ၊ ဈေးစွာကုန်သော၊ သတ္ထေ၊
သတ္တဝါတို့ကို၊ တာရယိဘွာ၊ ကယ်တင်တော်မူ၍၊ သောမဟာယသော၊
ထိုမြတ်စွာဘုရားသည်၊ နိဗ္ဗုတော၊ နိဗ္ဗာန်ယူထိမ်းငြိမ်းတော်မူ၏၊ မဟေ
သိနော၊ မြတ်သောပထိသကျေးဇူးကိုရှုမိးတော်မူသော၊ သုမေသော၊ သုမေ
မာမြတ်စွာဘုရားအား၊ သီဟာသနဿ၊ ခြင်္သေ့ ခံသောနေရာ၏၊ သာမန္တာ၊
အနီး၌၊ ပသန္တင်တ္ထော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်း
မြောက်သည်ဖြစ်၍၊ ပါဒဝိဇ္ဇိ၊ ခြေထေးအင်းပျဉ်ကို၊ အကောရယံ၊ ပြုပြီး ။
သုပေါကံ၊ ချမ်းသာကို ခုင့်စေတတ်သော၊ သုရဒြယံ၊ ချမ်းသာကိုဖြစ်စေ
တတ်သော၊ ကုသလံ၊ ကံ၊ ကုသိုလ်ကံကို၊ ကတွာန၊ ပြု၍၊ ဗုညကမ္မော၊
ကောင်းမှုကံနှင့်သံယုတ္တော၊ ထွဉ်သည်ဖြစ်၍၊ အယံ၊ ငါသည်၊ တာဝတိံသံ၊
တာဝတိံသာသနံ၊ အဂန္တိးသွားပြီ။ ။ ဣတ္ထံ၊ ထိုတာဝတိံသာနတ်ပြည်၌၊
ပသမာနဿ၊ နေသော၊ ဗုညကမ္မသမာပီနော၊ ကောင်းမှုကံနှင့်ပြည့်စုံသော၊
မေ၊ ငါအား၊ ပဒါနံ၊ ခြေတို့ကို၊ ဥဒ္ဓရန္တဿ၊ ချီဝဉ်၊ မေ၊ ငါအား၊ သောဏ္ဍ
ဝိဇ္ဇာ၊ ရွှေအင်းပျဉ်ရှိသည်၊ တဝန္တိ၊ ဖြစ်ကုန်၏၊ ယေ၊ အကြင်သူတို့
သည်၊ ဥပသုဘိံ၊ နားကြားခြင်းကို၊ လဘန္တိ၊ ရကုန်၏၊ စေသံ၊ ထိုသူတို့
အား၊ လာတာ၊ အရတော်စွာဝေါ၊ သင်တို့သည်၊ သုသဒ္ဓံ၊ ကောင်းစွာမူသ
တည်း၊ နိဗ္ဗုတော၊ မြတ်စွာဘုရား၌၊ ကာရံ၊ ပူဇော်သက်သာကို၊ ကတွာန၊ ပြု၍၊
သောဏ္ဍမယံ၊ ရွှေဖြင့်ပြီးသောအင်းပျဉ်ကို၊ လဘန္တိ၊ ရကုန်၏၊ မယာပိ၊
ငါသည်လည်း၊ ကမ္မံ၊ ကံကို၊ သုကတံ၊ ကောင်းစွာပြုအပ်၏၊ ဝါဏီဇံ၊ ကုန်

သွယ်ခြင်းကို၊ သုပယောဇိတံ၊ ကောင်းစွာယှဉ်အပ်၏။ ပါဒဝိဋ္ဌံ၊ ခြေဆေး
 အင်းယှဉ်ကို၊ ကရိတွာနု၊ ပြု၍၊ အဟံ၊ ဝါသည်၊ သောဏ္ဍဝိဋ္ဌံ၊ ရွှေအင်းယှဉ်ကို၊
 လတာမိ၊ မု၏။ ကောနဗိက်ရွှေနု၊ တရံတရသော ကိစ္စဖြင့်၊ ယံယံဒိသံ၊
 အကြင်အကြင်အရပ်သို့၊ အဟံ၊ ဝါသည်၊ ပက္ကမာမိ၊ တဲသွား၏။ သောဏ္ဍဝိဋ္ဌေ
 နု၊ ရွှေအင်းယှဉ်ဖြင့်၊ ကမာမိ၊ နင်းသွားမု၏။ ဣဒံဖလံ၊ ဤအကျိုးသည်၊
 ပုညကမ္မယ၊ ခြေဆေးအင်းယှဉ် ရှိသော ကောင်းမှုကံ၏။ ဖလံ၊ အကျိုး
 တည်း။ ဘိသကပ္ပသဟဒသမ္ဘိ၊ ကမ္ဘာသုံးသောင်းထက်နှိုး၊ တဒါ၊ ထို
 အခါ၌၊ ယံကမ္မံ၊ အကြင်အင်းယှဉ်ရှိသောကံကို၊ အကရိံ၊ ပြုပြီ၊ တတော၊ ထို
 အခါမှ ပထမ၊ စန္ဒ၊ ရုပ္ပတံ၊ ရုပ္ပတံသဝကံ၊ နာထိဇာနာမိ၊ မထိစတု၊ ဣဒံ
 ဖလံ၊ ဤအကျိုးသည်၊ ဝိဋ္ဌဒါနဿ၊ ခြေဆေးအင်းယှဉ်အလှူ၏။ ဖလံ၊ အကျိုး
 တည်း။ မေတ္တံ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊ အနာသပေါ
 အာသပေါ၊ မရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ဝါ၏။ အာဂတံ၊ လာခြင်းသည်၊
 ဝဘ၊ စစ်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည် (ပ)၊ သာသနံ၊ အဆုံးအ
 မတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စကယော၊ ယေးပါးကုန်သော၊ ပဋိသန္တိဒါ
 စ၊ ပဋိသန္တိဒံ တို့ကိုလည်းကောင်း (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ
 လိုက်နာရပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိ
 သော၊ ပါဒဝိဋ္ဌိယော၊ ထရော၊ ပါဒဝိဋ္ဌိယမထေရ်သည်။ ဣမာဝါထာယော၊
 ဤဝါထာတို့ကို၊ အတာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုတ္တမေန၊
 ဤသို့သာသာဒွါအစဉ်အနက်အစဉ်ဖြင့်၊ ပါဒဝိဋ္ဌိယညောရဿ၊ ပါဒဝိဋ္ဌိယ
 မထေရ်၏။ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်။ သမတ္တံ၊
 ပြီးပြီ။ ။

၄၅-ဝိသာဒကဝင်-၄၅၁ ဝေဒိယကာရကတ္ထေရအပဒါနိ၊

ပရမုတ္တရဗုဒ္ဓဿ၊ ပရမုတ္တရအမည်တော်ရှိသော၊ တဂံတော၊ မြတ်စွာ
 ထုရား၏၊ ပါဒရတ္တမေ၊ သစ်ပင်မြတ်ဖြစ်သော၊ ဗောဓိယာ၊ ဗောဓိ၌၊ ဝေဒိယံ၊
 ပုတ်တိုင်ကို၊ သုကတံ၊ ကောင်းစွာပြုအပ်သည်ကို၊ ကတွာ၊ ပြု၍၊ သကံ၊ ဝိတ္တံ
 မိမိစိတ်ကို၊ ပသာဒယိံ၊ ကြည်ညိုစေပြီ၊ ကတာနိ၊ ရုတ်ပြီးသည်လည်းဖြစ်
 ကုန်သော၊ အကတာနိ၊ မရတသေးသည်လည်းဖြစ်ကုန်သော၊ အတောဠာရာ
 နိ၊ အလွန်မြတ်ကုန်သော၊ ဘဗ္ဗာနိ၊ တန်ဆာတို့သည်၊ အန္တလိတွာ၊ ကောင်း
 ကင်မှ၊ ပဝဿန္တိ၊ ကျေနပ်၏။ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဝေဒိကာယာ၊ ပုတ်

၄၅-ဝိဘောဒယဝဂ်-၄၅၁-ဝေဒိယကာရကဗျေရအပဒါနံ၊ ၂၆၃

တိုင်၏၊ ဖလံ၊ အကျိုးတည်း၊ ဘယာနုကော၊ ကြောက်မက်တွယ်သော၊ ဥဘ
တောဗျုပ္ပသင်္ဂါမေ၊ နှစ်ဘက်တက်သောစစ်မြေနှိုး၊ ပက္ခန္ဓန္တော၊ ပြေးဝင်သတ်
သော်၊ ဘယတေရဝံ၊ တေးလယ်ဘေးကြီးကို၊ နပဿာမိ၊ မမြင်ရ၊ ဣဒံဖလံ၊
ဤအကျိုးသည်၊ ဝေဒိကာယ၊ ပွတ်တိုင် အလှူ၏၊ ဖလံ၊ အကျိုးတည်း၊
မမ၊ ငါ၏၊ သင်္ကပ္ပံ၊ အကြံကို၊ အညာယ၊ သိ၍၊ သုဘံ၊ တင့်တယ်သော၊ ဗျုပ္ပံ၊
ဗိမာန်သည်၊ နိဗ္ဗတ္တတေ၊ ဖြစ်၏၊ မာဗ္ဗန္တိ၊ အစိုးများစွာထိုက်ကုန်သော၊
သယနာနိ၊ နေရာတို့သည်၊ နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏၊ ဣဒံဖလံ၊ ဤအကျိုးသည်၊
ဝေဒိကာယ၊ ပွတ်တိုင်အလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ။ ဣတော၊ ဤဘဒ္ဒ
ကမ္ဘာမှ၊ သတသဟသေ၊ ကပ္ပေ၊ ကမ္ဘာတစ်သိန်းထက်၌၊ ယံဝေဒိကံ၊ အကြွင်
ပွတ်တိုင်ကို၊ အကာရယိံ၊ ပြုပြီ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊
ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစတူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဝေဒိကာ
ယ၊ ပွတ်တိုင်အလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ။ ယေဟံ၊ ငါသည်၊ ကိလေသာ၊
ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ ဝိဟာရာမိ၊ နေ၏၊ ။
မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သ္မာဂတံ၊ ကောင်းသော
လာခြင်းသည်၊ (ပ)၊ သေသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။
စတသော၊ လေးပါးဟုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်း
ကောင်း၊ ဗာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့
လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဝေဒိယကာရကေ၊ ထေ
ရော၊ ဝေဒိယကာရကမထေရ်သည်၊ ။ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊
အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ။ ဣကိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအ
စဉ် အနက်ဧည့်ဖြင့်၊ ဝေဒိယကာရ ကဗျေရဿ၊ ဝေဒိယကာရကမထေရ်
၏၊ နပမံ၊ ကိုးရခြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၄၅-ဝိဘောဒကဝဂ်-၄၅၂-ဗောဓိဗာရဒါယကဗျေရအပဒါနံ၊

ဒွိ၊ ဒိန္နဿ၊ အခြေနှစ်ကြွလှူနတ်ဗြဟ္မာ သတ္တဝါတို့ကို အစိုးရတော်မူ
သော၊ ကာဒိနော၊ သည်းခံခြင်းကေဗျးစူးနှင့်ပြည့်စုံတော်မူသော၊ သိဒ္ဓတ္ထဿ
သိဒ္ဓတ္ထအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရားအား၊ ပဿန္တိ
တ္ထော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊
ဗောဓိဗာရံ၊ ဗောဓိအိမ်ကို၊ အကာရယိံ၊ ပြုပြီ၊ ။ တုသိတံ၊ တုသိတာဘုံသို့၊
ဥပပန္နော၊ ဖြစ်ရသည်၊ အပ္ပိ၊ ဖြစ်၏၊ ရုတနေစာရေ၊ ရုတနာဗိမာန်၌၊ ဝသာမိ၊

နေရ၏။ မေဝါ၊ အာ၊ သိတံဝါ၊ အအေးသည်လည်းကောင်း၊ ဥယျံဝါ၊ အပူ
သည်လည်းကောင်း၊ န၊ မဂ္ဂါ၊ ဝါတေ၊ လေသည်၊ ဝက္ကေ၊ ကိုယ်၌၊ နသံဓုသေ
မတေ။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ပဉ္စသမ္ဘိဒိကဗ္ဗေ၊ ခြောက်ဆယ့်ငါးကမ္ဘာ
ထက်၌၊ အဟံ၊ ဝါသည်၊ စက္ကဝတ္တိ၊ စကြာမင်းသည်၊ အယော၊ သိ၊ ဖြစ်ပြီ။
ကာသိ၊ နံ၊ နာမ၊ ကာသိကမည်သော၊ နုရံ၊ မြို့ကို၊ ဝိသုကဗ္ဗေန၊ ဝိသကြိုနတ်
သားသည်၊ မာပိတံ၊ ဖန်ဆင်းအပ်၏။ ။ ဒေသယောဇနအာယာဝံ၊ အထူး
ဆယ်ယူဇနာရှိ၏။ အဋ္ဌယောဇနဝိတ္ထတံ၊ အနံရှစ်ယူဇနာရှိ၏။ တဒိဒုကဗေ၊
ထိုမြို့၌၊ ကဋ္ဌံ၊ သစ်သည်လည်းကောင်း၊ ဝေလ္လိစ၊ နွယ်သည်လည်းကောင်း၊
မတ္တိကော၊ မြေညက်သည်လည်းကောင်း၊ နအတ္ထိမဂ္ဂါ၊ ဝိသုကဗ္ဗေန၊ ဝိသ
ကြိုနတ်သားသည်၊ မာပိတော၊ ဖန်ဆင်းအပ်သော၊ မင်္ဂကောနု၊ မပါသောဒေါ၊
မင်္ဂလအမည်ရှိသောပြာသာန်သည်၊ တိရိယံယောဇနံ၊ အနံတယူဇနာရှိ၏။
အဗုယောဇနဝိတ္ထတံ၊ အပြန်ယူဇနာခွဲရှိ၏။ ဝုလ္လု၊ သိတိယဟသသနံ၊ ရှစ်
သောင်းလေးထောင်ကုန်သော၊ ထမ္ဘာ၊ တိုင်တို့သည်၊ သုဗ္ဗေမယော၊ ရွှေဖြင့်
ပြီးကုန်သည်၊ အဟု၊ ဖြစ်ကုန်၏။ နိယျူ၊ ဘေးနန်းဦးစွာဆောင်တို့သည်၊ မဏိ
မယော၊ ပတ္တမြားဖြင့်ပြီးကုန်၏။ သဒေနံ၊ အမိုးသည်၊ ဂူဝိယံ၊ ငွေဖြင့်ပြီးသည်၊
အဟု၊ ဖြစ်၏။ သဗ္ဗိသောဝတ္ထမယံ၊ အလုံးစုံရွှေဖြင့်ပြီးသော၊ စာရံ၊ ဝိမာန်
ကို၊ ဝိသုကဗ္ဗေန၊ ဝိသကြိုနတ်သားသည်၊ မာပိတံ၊ ဖန်ဆင်းအပ်၏။ ဧတံ၊ ဤ
ဝိမာန်၌၊ မယော၊ ဝါသည်၊ အတ္ထာဝုတ္တံ၊ နေအပ်၏။ ဣဒံပယံ၊ ဤအကျိုးသည်၊
စာရဒါနဿ၊ ဗောဓိအိမ်အလှူ၏။ ဖလံ၊ အကျိုးတည်း။ ဒေဝမာနု၊ ကေတ
ဝေ၊ လူပြည်နတ်ပြည်၌ဖြစ်ကုန်သော၊ တေသဗ္ဗေ၊ ထိုအလုံးစုံတို့ကို၊ အနု
တောတွာန၊ သုံးဆောင်ခံစား၍၊ အဇ္ဈယရ၊ သန္တိ၊ ငြိမ်သက်သော၊
ပဒံ၊ ရောက်အပ်သော၊ အနုတ္တရံ၊ အတုမရှိသော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊
ရောက်သည်၊ အဋ္ဌံ၊ ဖြစ်၏။ ။ ဤသ ကဋ္ဌ သာယောဋ္ဌိ၊ ကမ္ဘာသုံး
သောင်းထက်၌၊ ဗောဓိစာရံ၊ ဗောဓိအိမ်ကို၊ အဟံ၊ ဝါသည်၊ အကာ
ရပဏိ၊ ပြုပြီ။ တတော၊ ထိုအခါမှ၊ ဗတုတိ၊ စဉ်၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိတဝကို၊
နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပယံ၊ ဤအကျိုးသည်၊ စာရဒါနဿ၊ ဗော
ဓိအိမ်အလှူ၏။ ဖလံ၊ အကျိုးတည်း။ မေတ္တံ၊ ဝါသည်၊ ကိလေသာကိ
လေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတံ၊ ဝိဟရေမိ၊ နေရ
၏။ ။ မေဝါ၏အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်သွာဂတံ၊ ကောင်း
သောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတေတို့၊ ကတံ၊ ပြုအပ်ပြီ။ ။
စတံသော၊ လေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါ၊ တို့ကုန်လည်း

၄၅-ဝိစောဒကဝဂ်-၄၅၂-ဗောဓိစာရဒါယကတ္ထေရအပဒါနံ၊ ၂၆၅

ကောင်း(ပ)၊ သာသနံ၊ နံအရံးအမတော်ကို၊ ကတံ၊ ငြိအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဗောဓိစာရဒါယကော
ထေရော၊ ဗောဓိစာရဒါယကမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါထာ
တို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ၊ ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့
သောအစဉ်ဖြင့်၊ ဗောဓိစာရဒါယကတ္ထေရဿ၊ ဗောဓိစာရဒါယကမထေရ်
၏ဒသမံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ၊

ဥဒါနံ၊ ဥဒါနံကား၊ ၊ ဝိစောဒကံ၊ ဝိစောဒကဒါယကမထေရ်၊ ကောလ
ဖလိ၊ ကောလဖလဒါယကမထေရ်၊ ဝိလ္လု၊ ဝိလ္လုဒါယကမထေရ်၊ ဘလ္လ္လာတ
ကမ္ပိတံ၊ ဘလ္လ္လာတကဒါယကမထေရ်၊ နိဋ္ဌိ၊ နိဋ္ဌိဒါယကမထေရ်၊ အဗ္ဗာ
ဇူကိ၊ အဗ္ဗာဇူကိယမထေရ်၊ အာသနံ၊ သိဟာသနဒါယကမထေရ်၊
ပါဒဝိဋ္ဌကော၊ ပါဒဝိဋ္ဌိယမထေရ်၊ ဝေဒိကား၊ ဝေဒိယကာရကမထေရ်၊ ဗောဓိ
စာရိကော၊ ဗောဓိစာရဒါယကမထေရ်၊ အတ္ထိံ၊ ဝတ္ထေ၊ ဤဝဂ်၌၊ ဂဏိတာ၊
ရေတွက်အပ်ကုန်သော၊ ဂါထာယောပိ၊ ဂါထာတို့ကိုလည်း၊ ဧကုနာဝိတိ၊
ခုနစ်ဆယ့် နှစ်၊ ဂါထာတို့ဟူ၍၊ ပကိတ္တိတာ၊ ကြားအပ်ကုန်၏၊ ၊ ပဉ္စစတ္တံ၊ ဝိ
သမော၊ ထေးဆဲ၊ ငါးခုမြောက်သော၊ ဝိစောဒကဝတ္ထေ၊ ဝိစောဒကဝဂ်သည်၊
နိဋ္ဌိတော၊ ပြီးခြင်းသို့ရောက်ပြီ၊ ၊

၄၆-ဧဂတိဒါယကဝဂ်-၄၅၃-ဧဂတိဒါယကတ္ထေရအပဒါနံ၊

ဧဗ္ဗဒသိ၊ သာ၊ ဓမ္မဒသိ၊ အမည်တော်ရှိသော၊ ရနိနော၊ မြက်စွာထူရှား၏၊
ပါဒပုတ္တမေ၊ သစ်ပင်မြတ်ဖြစ်သော၊ ဗောဓိယာ၊ ရေခတ်ကပ်ဗောဓိ၌၊ ပာနု
ဝိတ္ထော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်
၍၊ အဟံ၊ ငါသည်၊ ဧဂတိံ၊ အကျည်ဖြင့်ခြင်းကို၊ ကာရယိံ၊ ပြုပြီ၊ ၊ ဒရိတော
ဝါ၊ ချောက်မှသည်းကောင်း၊ မဗ္ဗတောဝါ၊ တောင်မှသည်းကောင်း၊ ရုက္ခ
တောဝါ၊ သစ်ပင်မှသည်းကောင်း၊ အဟံ၊ ငါသည်၊ ပတိတော၊ ကျသည်ဖြစ်
၍၊ ရတော၊ ရတေရသည်ရှိသော်၊ ပတိဋ္ဌံ၊ သုဂတိဘဝဟုဆိုအပ်သော
တည်ရာကို၊ ဝိနွာမ်၊ မ၏၊ ဣဒံ၊ ဤအကျိုးသည်၊ ဧဂတိယာ၊ အကျည်ဖြင့်
ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ ၊ မေ၊ ငါအား၊ စောရာမိုးသူတို့သည်၊ နဝိ
တောသန္တိ၊ မသွဉ်းဆဲကုန်း၊ ခတ္တိယာ၊ မင်းတို့သည်၊ နာတိမညန္တိ၊ မထေမဲ့
ခြင်မပြုကုန်၊ သဗ္ဗာမိတ္ထေ၊ အလုံးစုံသောရန်သူတို့ကို၊ အတိတ္တမာမိ၊ လွန်
မြောက်၏၊ ဣဒံ၊ ဤအကျိုးသည်၊ ဧဂတိယာ၊ အကျည်ဖြင့်ခြင်း၏၊ ဖလံ၊

အကျိုးတည်း။ ဒေဝတ္တံ၊ နတ်၌ဖြစ်သော၊ အထ၊ ထိုမြို့၊ မာနုသံ၊ လူ၌ဖြစ်
 သော၊ ယံယံယောနိ၊ အကြင်အကြင်အဖြစ်၌၊ ဥပပဇ္ဇာမိ၊ ဖြစ်ရ၏၊ သဗ္ဗတ္ထံ၊
 အလုံးစုံသောအဖြစ်၌၊ ပုဇိ၊ တာ၊ ပုဇော်အပ်သည်၊ ဟောမိ၊ ဖြစ်၏၊ ဣဒံပလံ၊
 ဤအကျိုးသည်၊ ဇေတိယာ၊ အကျည်မြင့်ခြင်း၏၊ ပလံ၊ အကျိုးတည်း။ ။
 အဋ္ဌာရသေကပ္ပသတေ၊ တထောင့်ရှစ်ရာ ကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊
 ဇေတိ၊ အကျည်မြင့်ခြင်းကို၊ ကာရယိ၊ ပြုပြီး၊ တထော၊ ထိုအခါမှ၊ ပထုတိ၊
 စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာတိဇောနာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုး
 သည်၊ ဇေတိဒါနဿ၊ အကျည်မြင့်၍လျှင်၏၊ ပလံ၊ အကျိုးတည်း။ ။
 မဟ္တာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာဝိတာ၊ ဖုတ်မြိုက်အပ်ကုန်
 ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမုဘတာ၊ ပယ်နှုတ်အပ်
 ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ သေတွာ၊ ဖြတ်၍၊
 ဝိဟရတိ၊ ဣဝ၊ နေသကဲ့သို့၊ အနာသဂေါ၊ အာသဂေါမရှိတဲ့၊ ဝိဟရာမိ၊ နေရ
 ၍၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝထ၊ စင်စစ်၊ သွာဂတံ၊ ကောင်း
 သောလာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊
 သန္တိ၊ ကေ၊ အထံကော်၌၊ ဘိသေ၊ ဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပ္ပ
 ဣာ၊ ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်
 ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ ထေးပါးကုန်သော၊ ပမိသန္တိဒါစ၊ ပမိ
 သန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမေတွာပိစ၊
 ဤဝိမောက္ခတို့ကို လည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသော အ
 ဘိညာဉ် တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။
 ဣတ္ထံ၊ ဤသို့သျှင်၊ အာဟသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဇေတိဒါယ
 ကောထေရော၊ ဇေတိဒါယကမထေရ်သည်၊ ဣမာဂါတာယော၊ ဤဂါတာ
 တို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော
 သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ဇေတိဒါယကတ္ထေရဿ၊ ဇေတိဒါယက
 မထေရ်၏၊ ပဗ္ဗမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၆-ဇေတိဒါယကဝဂ်-၄၅၄-မောရဟတ္ထိယတ္ထေရ်အပဒါနံ၊

မောရဟတ္ထံ၊ ခေါင်းမြီးယပ်ကို၊ ဂဟေတွာန၊ ယူ၍၊ ထောကနာယကံ၊
 မြတ်စွာဘုရားသို့၊ ဥပေသိ၊ ကပ်၏၊ ပသန္တိပိတ္တော၊ ကြည်ညိုသောပိတ်ရှိသည်

ဖြစ်၍၊ သုမနော၊ ငမ်းမြောက်သည်ဖြစ်၍၊ မောရဟတ္ထံ၊ ခေါင်းမြီးယပ်ကို၊
အဟံ၊ ငါသည်၊ အဒါယိံ၊ လှူပြီ။ ။ ဣဒိနံ၊ မောရဟတ္ထေန၊ ဤခေါင်းမြီးအလှူ
ကြောင့်လည်းကောင်း၊ စေတနာပဏိဓိဟိစ၊ စေတနာသုတောင်းခြင်းတို့
ကြောင့်လည်းကောင်း၊ တယောအဂ္ဂိ၊ သုံးပါးသောမီးတို့သည်၊ မေ၊ ငါ့အား၊
နိဗ္ဗာယံ၊ သု၊ ငြိမ်းကုန်၏၊ ဝိပုလံ၊ ပြန်ပြောသော၊ သုခံ၊ ချမ်းသာကို၊ လဘာမိ၊
ရ၏။ ။ ဗုဒ္ဓါ၊ မြတ်စွာဘုရားတို့သည်၊ အဟော၊ ဩဝံ၊ အံ၊ ဩဘွယ်ရှိစွ၊ ဓမ္မာ၊
တရားတရား၏ဂုဏ်တော်တို့သည်၊ အဟော၊ ဩဝံ၊ အံ၊ ဩဘွယ်ရှိစွ၊ နော၊
ငါတို့၏၊ သတ္တု၊ သမ္ဘဒါ၊ သရာ၏ပြည့်စုံခြင်းသည်၊ အဟော၊ ဩဝံ၊ အံ၊ ဩ
ဘွယ်ရှိစွ၊ ယံ၊ မောရဟတ္ထံ၊ အကြင်ခေါင်းမြီးယပ်ကို၊ ဒတွာန၊ လှူ၍၊ ဝိပုလံ၊
ပြန်ပြောသော၊ သုခံ၊ ချမ်းသာကို၊ လဘာမိ၊ ရ၏။ ။ မဗ္ဗံ၊ ငါ့အား၊ ဟိ၊ ဝဂ္ဂိ၊
သုံးပါးသောမီးသည်၊ နိဗ္ဗုတာ၊ ငြိမ်းပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊
ဘဝတို့ကို၊ သမူဟတာ၊ နှုတ်အပ်ကုန်ပြီ၊ သဗ္ဗာသဂပရိက္ခိတာ၊ အလုံးစုံ
သောအာသဝေါတရားကုန်ကုန်ပြီ၊ ဒါနိဗ္ဗာဒါနိ၊ ယံ၊ ခုအခါ၌၊ ပုနုဗ္ဗဝေါ၊ တထာနံ
ဘဝသစ်၌ဖြစ်ရခြင်းသည်၊ နတ္ထိ၊ မရှိ၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကတိံ
သေကဗ္ဗေ၊ သုံးဆယ့်တစ် နှစ်ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်အလှူ
ကို၊ အဒဒိံ၊ လှူပြီ၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊
နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ မောရဟတ္ထံ၊ ခေါင်း
မြီးယပ်အလှူ၏၊ ပလံ၊ အကျိုးတည်း။ ။ မဗ္ဗံ၊ ငါသည်၊ ကိလေသာ၊ ကိလေ
သာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟရာမိ၊ နေရ၏။ ။ မေ၊ ငါ၏၊
အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်း
သည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဧတသေသာ၊
ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ) သာ
သနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ကုန်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာ
ယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ မောရဟတ္ထိယောထေရော၊ မောရ
ဟတ္ထိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊
ရွတ်ဆိုတော်မူပြီ။ ။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်
အစဉ်ဖြင့်၊ မောရဟတ္ထိယတ္ထေရံ၊ မောရဟတ္ထိယမထေရ်၏၊ ဒုတိယံ၊ နှစ်
မြောက်သောအပဒါနံ၊ အပဒါနံသည်၊ သမတ္ထံ၊ ပြီးပြီ။ ။

၄၆-ဇဂတိဒါယကဝဂ်-၄၅၅-သိဟာသနုဗိဇိယတ္ထေရအပဒါနံ၊

အဟံ၊ ငါသည်၊ တိဿဿ၊ တိဿအမညံတော်ရှိသော၊ ဘဂဝတော၊
 မြတ်စွာဘုရား၏၊ ဗောဓိရုက္ခံ၊ ဗိတောက်ဗောဓိကို၊ အဝန္တံ၊ ရှိပိုးပြီး၊ ဗိဇနံ၊
 ယဝ်ကို၊ ပဝ္ဂဟ၊ ခြေခံ၍၊ ဟတ္ထ၊ ထိုဗောဓိပင်၌၊ သိဟာသနံ၊ သိဟာသနုပ
 လ္လင်ကို၊ အဟံ၊ ငါသည်၊ အဗိဇိံ၊ ယဝ်ခပ်ပြီ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊
 ဧနုဝုဒတကပ္ပေ၊ ကိုးဆဲ နှစ်ကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊ ယံသိဟာသနံ၊
 အကြင်သိဟာသနုပလ္လင်ကို၊ အဗိဇိံ၊ ယဝ်ခပ်ပြီ၊ တတော၊ ထိုအခါမှ၊ ပဘုတိ
 စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာတိဇာနာပိ၊ မသိစဘူး၊ ဣဒံဖလံ၊ ဤအကျိုး
 သည်၊ ဗိဇနာယ၊ ယဝ်ခပ်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မဟတ္တံ၊ ငါသည်၊
 ကိစ္ဆေသာ၊ ကိစ္ဆေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာဗိ
 နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ သေခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
 ကောင်းသောသေခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုတ်အမတော်ကို၊ ကတံ၊ ပြု
 အပ်ပြီး၊ စတသော၊ ထေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိ၊ နို့ကို
 လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုတ်အမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊
 ဣတ္ထံ၊ ဤသို့၍၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ သိဟာသနုဗိဇိ
 ဟေဒထေရာ၊ သိဟာသနုဗိဇိယမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါ
 တာတို့ကို၊ အာဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣမိနာ နုတ္တမေန၊ ဤသို့
 သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ သိဟာသနုဗိဇိယတ္ထေရုဿ၊ သိဟာသနု
 ဗိဇိယမထေရ်၏၊ ဘတိယံ၊ သုံးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊
 သမတ္တံ၊ ပြီးပြီ။

၄၆-ဇဂတိဒါယကဝဂ်-၄၅၆-တိဏုပ္ပက္ခဝရိယတ္ထေရအပဒါနံ၊

ပဗ္ဗိရုတ္တရဗုဒ္ဓဿ၊ ပဗ္ဗရုတ္တရမြတ်စွာဘုရား၏၊ ပါဒပုတ္တမေ၊ သစ်ပင်ဖြတ်
 ဖြစ်သော၊ ဗောဓိယာ၊ ဗောဓိ၌၊ ပသန္နုဗိက္ခော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်
 ၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ တယောဥက္ကေ၊ သုံးခုသေမီးစည်းတို့
 ကို၊ အဝေရပမိံ၊ ဆောင်ပြီး၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟဿေ၊ က
 ပ္ပေ၊ ကမ္ဘာတစ်ခုထက်၌၊ သောအဟံ၊ ထိုငါသည်၊ ဥက္ကံ၊ မီးစည်းကို၊ အဝေ
 ယိံ၊ ဆောင်ပြီး၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို
 နာတိဇာနာပိ၊ မသိစဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဥက္ကဒါနဿ၊ မီးစည်း

၄၆-ဇဝင်ဒါယကဝဂ်-၄၅၆-တိဏုက္ကဓာရိယတ္ထေရအပဒါနံ၊ ၂၆၆

အလှူ၏၊ ဖလံ၊ အကျိုးတည်း။ မဟ္ဗံ၊ ငါသည်။ ကိလေသာ၊ ကိလေသာတို့ကို (ပ)။ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏။ အာဂတံ၊ ထာခြင်းသည်။ ဝတ၊ စင်စစ်။ သွာဂတံ၊ ကောင်းသော ထာခြင်းသည်။ (စ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ဇ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ တိဏုက္ကဓာရိယောထေရော၊ တိဏုက္ကဓာရိယမထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ တိဏုက္ကဓာရိယတ္ထေရုဿ၊ တိဏုက္ကဓာရိယမထေရ်၏၊ စတုတ္ထံလေးခုမြောက်သော အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၆-ဇဝင်ဒါယကဝဂ်-၄၅၇-အတ္တမနဒါယကတ္ထေရအပဒါနံ၊

ဗြဟ္မဏာ၊ မကောင်းမှုမှ အပြစ်ပြီးသော၊ ဝုသိမတော၊ သုံးအပ်ပြီးသော သိလရှိတော်မူသော၊ ဒိဝါ၊ နေ့အခါ၌၊ ဝိဟာရံ၊ ကျောင်းသို့၊ ဝဇတော၊ သွားသော၊ ကကုသန္ဓဿ၊ က ကုသန်အမည်တော်ရှိသော၊ မုနံ၊ မြတ်စွာတုရားအား၊ အတ္တမနံ၊ သိနပ်ကံ၊ အဒါသံ၊ လှူပြီ။ ဣမတ္ထိံ၊ ယဝကပ္ပမိ၊ ဤကပ္ပာန္တိသာလျှင်၊ တဒါ၊ သိုအခါ၌၊ ယံဒါနံ၊ အကြင်ဘိနပ်အလှူကို၊ အဒဒိံ၊ လှူပြီတတော၊ သိုအခါမှ၊ ပတုဘိ၊ စဉ်၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇနာပိ၊ မသိစဘူး။ ဣဒံဖလံ၊ ဤအကျိုးသည်။ အတ္တမနဿ၊ သိနပ်အလှူ၏၊ ဖလံ၊ အကျိုးတည်း။ မဟ္ဗံ၊ ငါသည်။ ကိလေသာ၊ ကိလေသာတို့ကို (ပ)။ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏။ အာဂတံ၊ ထာခြင်းသည်။ ဝတ၊ စင်စစ်။ သွာဂတံ၊ ကောင်းသော ထာခြင်းသည်။ (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ဇ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ အတ္တမနဒါယကောထေရော၊ အတ္တမနဒါယကမထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုက္ကမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ အတ္တမနဒါယကတ္ထေရုဿ၊

အတ္တမနဒါ ယကမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနိ
သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၆-ဇကတိဒါယကဝဂ်-၄၅၈-ဝနကောရဏ္ဍိယက္ခေယအပဒါနိ။

ထောက ဒေဋ္ဌဿ၊ လောက၏ အမှူးဖြစ်တော် မူသော၊ တာဒိနော၊
သည်းခံခြင်း ကျေးဇူးနှင့် ပြည့်စုံတော် မူသော၊ သိဒ္ဓတ္ထဿ၊ သိဒ္ဓတ္ထအ
မည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရားသည်၊ ဝနကောရဏ္ဍံ၊ တော
၌ဖြစ်သောလိပ်ဆူးဝယ်ပန်းကို၊ အာဒါယ၊ ယူ၍၊ ဗုဒ္ဓဿ၊ ဘုရားမြတ်အား၊
အဘိရောပယိ၊ တင်ဗျူပူဇော်ပြီး၊ ဣဇ္ဇာ၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုန္ဒရတေက
ပွေ၊ ကိုးဆံ့ သေးကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ အဘိရောပယိ၊ တင်
ဗျူပူဇော်ပြီး၊ တဒေတာ၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိ
ဇာနာမိ၊ မထိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇေယ၊ ဘုရားကိုပန်းပူ
ဇော်ခြင်း၏၊ ဗယံ၊ အကျိုးတည်း၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေ
သာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟရာမိ၊ နေရ၏၊ မေ၊
ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်သွာဂတံ၊ ကောင်းသောလောကီခြင်း
သည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စတသော
လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊
သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယ
သ္မာ၊ ရှည်သော သက်တော်ရှိသော၊ ဝနကောရဏ္ဍိယက္ခေယော၊ ဝနကော
ရဏ္ဍိယမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊
ရွတ်ဆိုတော်မူပြီး၊ ဣတိဣဒိနာဒုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်
အစဉ်ဖြင့်၊ ဝနကောရဏ္ဍိယက္ခေယရဿ၊ ဝနကောရဏ္ဍိယမထေရ်၏၊ ဆဋ္ဌံ၊
မြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ၊ ဝိသတိ
မံ၊ ရှစ်ဆယ်မြောက်သော၊ ဘာသာဝါရံ၊ ဘာသာဝါရတည်း။ ။

၄၆-ဇကတိဒါယကဝဂ်-၄၅၉-ကောသတ္တိယက္ခေယအပဒါနိ။

ပထဝီ၊ မြေသည်းအင်္ဂါ၊ ရတော၊ မီးကျို ရကဲ့သို့ဖြစ်၏၊ မဟိ၊ မြေသည်း၊
ဣတ္ထိန္ဒြေဒူတဘာ၊ ပျာပူကဲ့သို့ဖြစ်၏၊ ပဒုရတ္တရောဘဂဝါ၊ ပဒုရတ္တရမြတ်
စွာဘုရားသည်၊ အတ္ထေ ကောသမ္ဘိ၊ လွင်တီးကောင်၌၊ စကံမိ၊ စကြိုကြွတော်

မူ၏။ အဟံ၊ ငါသည်၊ ပဏ္ဍိတံ၊ ဆတ္တိ၊ ဝိ၊ ဖြူတော်ကို၊ အာဒါယ၊ ယူ၍၊ အ
 န္ဓါနံ၊ အစွန့်ရှည်သောခရီးသို့၊ ပရိပဋိ၊ သွားပြီ၊ တတ္ထ၊ ထိုသို့သွားရာ၌၊ သမ္ပုဒ္ဓံ၊
 မြတ်စွာဘုရားကို၊ ဒိသ္မာန၊ မြင်၍၊ မေ၊ ငါ့အား၊ ဝိတ္တိ၊ နှစ်သက်ခြင်းသည်၊
 ဥပပစ္စယ၊ ဖြစ်၏။ ဘုမိ၊ မြေသည်၊ မရိဗိယောတ္တ၊ ခု၊ တံ၊ သျှင်ဖြင့်၊ ဇု၊ ထွင်း
 ၏၊ အသံမဟိ၊ ဤမြေကြီးသည်၊ အင်္ဂါရာဝ၊ မိ၊ ကျိုးကဲ၊ သို့ဖြစ်၏။ သရိ၊ သော
 ယု၊ ခေပနာ၊ ကိုယ်အသက်ကိုကုန်စေတတ်ကုန်သော၊ မဟာဝါတာ၊ လေ
 ပြင်းမုန်တိုင်းတို့သည်၊ ဥပဟန္တိ၊ ထိုးသုတ်မှုတ်တွန်းကုန်၏။ ဣမံ၊ ဆတ္တိ
 ဤဝိ၊ သည့်၊ သိတံ၊ အအေးကို၊ ဥဏ္ဍ၊ အပူကို၊ ဝိဟနတိ၊ တားမြစ်တတ်၏။
 ဝါတာတပနိဝေတံ၊ ထေနေပူကိုမြစ်တတ်၏။ ဣမံ၊ ဆတ္တိ၊ ဤဝိ၊ ကို၊ ပရိဂ္ဂဏ္ဍ
 အလ္လင်္ဂတော်မူပါစေ၊ နိဗ္ဗုတိံ၊ အပူငြိမ်းခြင်းကို၊ ပဿယိသောမိ၊ မြင်လို
 ပါ၏။ အနုကမ္မကော၊ အစဉ်သနားတော်မူသော၊ မဟာကာမုဏိကော၊
 ကြီးမြတ်သောကရုဏာရှိတော်မူသော၊ ပရမုတ္တရော၊ ပရမုတ္တရအမည်
 တော်ရှိသော၊ မဟာယသော၊ မြတ်စွာဘုရားသည်၊ မေ၊ ငါ၏၊ သင်္ကပ္ပံ၊ အလို
 ကို၊ အညာယ၊ သိတော်မူ၍၊ တဒါ၊ ထိုအခါ၌၊ ဇိနေ၊ မြတ်စွာဘုရားသည်၊
 ပရိဂ္ဂဏ္ဍံ၊ အလ္လင်္ဂတော်မူ၏။ တိံ၊ သကပ္ပာနိ၊ ကမ္ဘာသုံးဆယ်တို့ပတ်လုံး
 ဒေဝိန္ဒော၊ နတ်တို့ကိုအစိုးရသည်၊ ဟုတွားဖြစ်၍၊ ဒေဝဇ္ဇေံ၊ နတ်မင်း၏အ
 ဖြစ်ကို၊ အကာရယိံ၊ ပြုခဲ့၊ ခုပြီ၊ သတာနံ၊ ပဉ္စက္ခတ္တုဗ္ဗ၊ အကြပ်ငါးခု၊ တိုင်တိုင်
 ထည်း၊ စက္ကဝတ္တိ၊ စကြာမင်းသည်၊ အဟံ၊ ငါသည်၊ အဟောယိံ၊ ဖြစ်ဘူးပြီ။
 ဝိပုဏ္ဏံ၊ ပြန်ပြောသော၊ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်မင်း၏အဖြစ်သည်။ ဂဏန
 တော၊ ဂဏန်းအားဖြင့်၊ အသင်္ခယံ၊ မရေတွက်နိုင်၊ ဝုဗ္ဗေ၊ ရှေး၌၊ အတ္တနော၊ မိမိ
 ၏၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ သင်္ကမ္မံ၊ မိမိကောင်းမြုကံ၏အကျိုး
 ကို၊ အနုဘောမိ၊ ခံစားရ၏။ မေ၊ ငါ၏၊ အယံ၊ ဇာတိ၊ ဤအဖြစ်သည်၊ ပစ္ဆိ
 မာ၊ အဆုံးစွန်သောအဖြစ်သည်။ စရိမော၊ နောက်ဆုံးသော၊ ဘဝေါ၊ တဝ
 သည်၊ ဝတ္တတေ၊ ဖြစ်၏။ အဇ္ဇာဝိ၊ ယခုဘဝ၌ထည်း၊ မေ၊ ငါ့အား၊ သေထုတ္တံ၊
 ဝိ၊ ဖြူသည်၊ သဗ္ဗကာလံ၊ အခါခပ်သိမ်း၊ ဝေဒိယတိ၊ ဆောင်အပ်၏။
 ဣတော၊ ဤသဒ္ဓကမ္မံ၊ သတသဟာသေ၊ ကပေ၊ ကမ္ဘာထသိန်း ထက်၌၊
 တဒါ၊ ထိုအခါ၌၊ ယံ၊ ဆတ္တိ၊ အကြင်ထီးကို၊ အဒေဝိံ၊ လျှီပြီ၊ တကော၊ ထိုအခါ
 ၌၊ ပဘုကိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာထိ၊ ဇာနာမိ၊ မထိစာဘူး၊ ဣဒံ၊ ပထ
 ဤအကျိုးသည်၊ ဆတ္တိဒါနံ၊ သာ၊ ထီးအလှူ၏၊ ဗလံ၊ အကျိုးလည်း၊ မယျံ
 ငါသည်၊ ကိလေသာ၊ ကိလေသာကိုကို၊ (ဝ)၊ အနာသဝေါ၊ အာသဝေါမရှိ
 တံ၊ ဝိဟာရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ ထာမြင်းသည်၊ ဝဏ၊ စင်စစ်၊

သွာဂတံ၊ ကောင်းသောလာခြင်းသည်(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပရိသန္တိဒါဝ၊ ပရိသန္တိ
 ဒါတို့ကိုထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်
 ပြီ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဧက
 ဆတ္တိယောထေရော၊ ဧကဆတ္တိယမထေရ်သည်၊ ဣမာဂါယယော၊ ဤ
 ဂါယာတို့ကို၊ အဘာသိတ္ထရုတ်ဆိုတော်မူပြီ၊ ၊ ဣတိဣဒိနာသုတ္တမေန၊ ဤ
 သို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ဧကဆတ္တိယတ္ထေရေယ၊ ဧကဆတ္တိ
 ယမထေရ်၏သတ္တမံ၊ ခုနစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သတ္တံ
 ပြီးပြီ ၊

၄၆-ဧကတိဒါယကဝဂ်- ၄၆၀- ဇာတ်ပုပ္ဖရတ္တရုကပဒါနံ

မဟာယသော၊ များသောအခြံအရံရှိသော၊ ပရုရတ္တရော၊ ပရုရတ္တရအမည်
 တော်ရှိသော၊ ဘဂဝတိ၊ မြတ်စွာဘုရားသည်၊ ပရိနိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံတော်
 မူသည်ရှိသော်၊ ပုပ္ဖရတ္တံ၊ သကေ၊ ပန်းတန်တို့ကို၊ ကတ္တာ၊ ငြိ၍၊ သရိတံ၊ ကိုယ်
 တော်ကို၊ အတိးရာပယိ၊ တင်လှူပူဇော်ပြီ၊ ၊ တတ္ထံ၊ ထိုမြတ်စွာဘုရား၌၊
 စိတ္တံ၊ စိတ်ကို၊ ပသာဒေတွာ၊ ကြည်ညိုစေ၍၊ အဟံ၊ ငါသည်၊ နိဗ္ဗာနံ၊ နိဗ္ဗာနရ
 တီထံသို့၊ အဂမာယိ၊ သွားပြီ၊ ဒေဝဇောကဂတော၊ နတ်ပြည်သို့ရောက်
 သည်၊ သန္တော၊ ဖြစ်လျက်၊ အဟံ၊ ငါသည်၊ ပုပ္ဖရတ္တံ၊ ကောင်းရှက်ကို၊ သရာ
 ပါ၊ အောက်မေ့၏ ၊ မေ၊ ငါအား၊ အပ္ပနာ၊ ကောင်းကင်၌၊ ပုပ္ဖရတ္တော၊
 ပန်းရိုးသည်၊ သဗ္ဗကာလံ၊ အခါခပ်သိမ်း၊ ပဿတိ၊ ရှု၏၊ မနုဿေ၊ လူပြည်
 ၌၊ သံသရာပိစေ၊ ကြံ့လည်ရုံငြားအံ့၊ မဟာယသော၊ များသောအခြံအရံအ
 ကျော်အစောရှိသော၊ ရာဇာမင်းသည်၊ ဟောမိ၊ ဖြစ်၏ ၊ တဟိ၊ ထိုမင်း
 အဖြစ်၌၊ သဗ္ဗဒသိနော၊ မြတ်စွာဘုရားအား၊ ပုပ္ဖရတ္တော၊ ပန်းပူဇော်ခြင်း၏၊
 ဝါဟဿ၊ အစွမ်းကြောင့်၊ တသေဝ၊ ထိုကိုယ်၏အဖြစ်၌ပင်လျှင်၊ သဗ္ဗဒါ၊
 အခါခပ်သိမ်း၊ ကုသုမဝသော၊ ပန်းရိုးသည်၊ မေ၊ ငါအား၊ အဟိဝသတိ၊
 ရှု၏၊ မတ္တံ၊ ငါ၏အယံ၊ ဤအဖြစ်သည်၊ ပစ္ဆိမကော၊ အဆုံးစွန်သောအဖြစ်
 တည်း၊ စေရိမော၊ နောက်ဆုံးသော၊ ဘဝေါ၊ ဘဝသည်၊ ဝတ္တကော၊ ဖြစ်၏၊
 အဇ္ဇာပိ၊ ဤဘဝ၌ထည်း၊ မေ၊ ငါအား၊ ပုပ္ဖရတ္တော၊ ပန်းရိုးသည်၊ သဗ္ဗဒါ၊ အ
 ခါခပ်သိမ်း၊ အဟိဝသတိ၊ ရှု၏ ၊ ဣတော၊ ဤဘဒ္ဒကပ်၌၊ သတသဟ
 သေကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ယံပုပ္ဖံ၊ အကြပ်ပန်းကို၊ အတိရောပယိ

တင်ထူပူဇော်ပြီးတော့ထိုအခါမှာပထုတိ၊စ၍၊ နုဂ္ဂတိ၊ အပါယ်လားရ
ခြင်းကို၊နာဘိဇာနာမိ၊မထိစာဘူး၊ ဣဒံပလံ၊ဤအကျိုးသည်၊ဒေဟပူဇာယ၊
ကိုယ်တော်ကိုပူဇော်ခြင်း၏၊ပလံ၊အကျိုးတည်း၊ မဟ္တု၊ငါသည်၊ကိလေ
သာ၊ ကိလေသာတို့ကို၊(ပ)၊အနာသဝေါ၊အာသဝေါမရှိတဲ့၊ဝိဟရာမိ၊နေ
ရ၏၊ မေ၊ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊စင်စစ်၊ သွာဂတံ၊
ကောင်းသောလာခြင်းသည်၊(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီ၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါဝ၊ ပဋိသန္တိ
ဒါတို့ကိုလည်းကောင်း၊(ပ)၊ သာသနံ၊အဆုံးအမတော်ကို၊ကတံ၊ပြုအပ်ပြီ၊
ဣတ္ထံ၊ဤသို့လျှင်၊ အာယသွာ၊ရှည်သော သက်တော်ရှိသော၊ ဇာတိပုပ္ဖိ
ယောထေရော၊ ဇာတိပုပ္ဖိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာ
တို့ကို၊အဘာသိတ္ထ၊ရွတ်ဆိုတော်မူ၏၊ ဣတိဣမိနာနုတ္တမေန၊ဤသို့သော
သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ဇာတိပုပ္ဖိယတ္ထေရေသ၊ ဇာတိပုပ္ဖိယမထေရ်
၏၊ အဋ္ဌမံ၊ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ပြီးပြီ။ ။

၄၆-ဇနတ်ဒါယကဝဂ်-၄၆၀-ပဋိပုပ္ဖိယတ္ထေရအပဒါနံ၊

သဒိရဋ္ဌိ၊အလောင်းတော်ကို၊နိဟရန္တေ၊ဆောင်အပ်သည်ရှိသော်၊တေ
ရိသု၊စည်တို့သည်၊ ဝဇ္ဇမာနေသု၊ တီးကုန်သည်ရှိသော်၊ ပသန္တိပိတ္ထော၊
ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊သုမနော၊ပမ်းမြောက်သည်ဖြစ်၍၊ပဋိပုပ္ဖိ၊
သစ်ကူးပြီးပန်းကို၊ အပူဇာယံ၊ပူဇော်ပြီး၊ ဣတော၊ဤဘဒ္ဒကမ္ဘာမှ၊သတ
သဟသေကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ယံပုပ္ဖံ၊အကြင်ပန်းကို၊ အဘိပူဇ
ယံ၊ပူဇော်ပြီးတော့ထိုအခါမှာပထုတိ၊စ၍၊ နုဂ္ဂတိ၊ နုဂ္ဂတိဘဝကို၊နာဘိ
ဇာနာမိ၊မထိစာဘူး၊ ဣဒံပလံ၊ဤအကျိုးသည်၊ ဒေဟပူဇာယ၊ ကိုယ်တော်
ကိုပူဇော်ခြင်း၏၊ ပလံ၊အကျိုးတည်း၊ မဟ္တု၊ ငါသည်၊ ကိလေသာ၊
ကိလေသာတို့ကို၊(ပ)၊အနာသဝေါ၊အာသဝေါမရှိတဲ့၊ဝိဟရာမိ၊နေရ၏၊ ။
မေ၊ငါ၏၊ အာဂတံ၊လာခြင်းသည်၊ ဝတ၊စင်စစ်၊ သွာဂတံ၊ ကောင်းသော
လာခြင်းသည်၊(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ပြုအပ်ပြီ။ ။
စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါဝ၊ ပဋိသန္တိဒါ တို့ကိုလည်း
ကောင်း၊(ပ)၊ သာသနံ၊အဆုံးအမတော်ကို၊ကတံ၊ပြုအပ်ပြီ၊ ဣတ္ထံ၊ဤသို့
လျှင်၊ အာယသွာ၊ရှည်သောသက်တော်ရှိသော၊ ပဋိပုပ္ဖိယောထေရော၊ပဋိ
ပုပ္ဖိယမထေရ်သည်၊ဣမာဂါထာယော၊ဤဂါထာတို့ကို၊အဘာသိတ္ထ၊ရွတ်

ဆိုတော်မူပြီး ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်
ဖြင့်၊ ပဋိပုပ္ဖိယက္ခေရုဿ၊ ပဋိပုပ္ဖိယမထေရ်ဇ္ဇိ၊ နဝမံ၊ ကျုံးချမြောက်သော၊
အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၆-ဇဂတိဒါယကဝဂ်-၄၆ ၂-ဂန္ဓပူဇကက္ခေရုအပဒါန်၊

စိတောသု၊ လောင်တိုက်တို့ကို၊ ကရမာနေသု၊ ပြုလုပ်သည်ရှိသော်၊ နာနာ
ဂန္ဓေ၊ အထူးထူးသောနံ့၊ သာတို့ကို၊ သမာဟဇေ၊ ဆောင်အပ်သည်ရှိသော်၊
ပသန္တစိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်
ဖြစ်၍၊ ဂန္ဓမုဋ္ဌိံ၊ နံ့သာဆုတ်ကို၊ အပူဇယိံ၊ ပူဇော်ပြီး ၊ ဣတော၊ ဤသဒ္ဓါ
ကမ္ဘာမှ၊ သဘာဝသောကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ယံစိတကံ၊ အကြင်
လောင်တိုက်ကို၊ အပူဇယိံ၊ ပူဇော်ပြီး ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊
ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိ၊ နာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊
စိတပူဇာယ၊ လောင်တိုက်တော်ကိုပူဇော်ခြင်းဇ္ဇိ၊ ပလံ၊ အကျိုးတည်း။ ။
မယျံ၊ ငါသည်၊ ကိလေသံ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသ
ဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရဇ္ဇိ၊ ၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊
စင်စစ်၊ သွာဂတံ၊ ကောင်းသော ထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမ
တော်ကို၊ ကတံ၊ ပြုအပ်ပြီး ။ ဧဝံ၊ သော၊ ထေးပါးလှန်သော၊ ပဋိသန္တိဒါ
စ၊ ပဋိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီး ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်
ရှိသော၊ ဂန္ဓပူဇကောထေရော၊ ဂန္ဓပူဇကမထေရ်သည်၊ ဣမာဂါထာယော၊
ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီး ။ ဣတိဣဒိနာနုတ္တမေန၊
ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဂန္ဓပူဇကက္ခေရုဿ၊ ဂန္ဓပူဇက
မထေရ်ဇ္ဇိ၊ ဒသမံ၊ ဆယ်ချမြောက်သော၊ အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊
ပြီးပြီ။ ။

ဥဒါန်၊ ဥဒါန်းကား၊ ။ ဇဂတိ၊ ဇဂတိဒါယကမတေရ်၊ မောရဟတ္ထိစ၊
မောရဟတ္ထဒါယကမထေရ်၊ အာသနံ၊ သီဟာသနဗိဇိယမထေရ်၊ ဥက္ကဿရ
ကော၊ တိဏုက္ကဿရိယမထေရ်၊ အတ္တမိ၊ အတ္တမနဒါယကမထေရ်၊ ဝနကော
ရဏ္ဍိ၊ ဝနကောရဏ္ဍိယမထေရ်၊ ဆတ္တဒေါ၊ ကောဆတ္တိယမထေရ်၊ ဇာတိပူဇ
ကော၊ ဇာတိပုပ္ဖိယမထေရ်၊ ပဋိပုပ္ဖိစ၊ ပဋိပုပ္ဖိယမထေရ်သည်၊ ဒသမော၊
ဆယ်ချမြောက်တည်း၊ သောထေရော၊ ထိုမထေရ်သည်၊ ဂန္ဓပူဇကော၊ ဂန္ဓပူ

၄၆-ဇေယျဒါယကဝဂ်-၄၆ ၂-ဂန္ဓပူဇော်ဇေယျဒါယကဝဂ် ၂၂၅

ဇေယျဒါယကဝဂ်-၄၆ ၂-ဂန္ဓပူဇော်ဇေယျဒါယကဝဂ် ၂၂၅
ဇေယျဒါယကဝဂ်-၄၆ ၂-ဂန္ဓပူဇော်ဇေယျဒါယကဝဂ် ၂၂၅
ဇေယျဒါယကဝဂ်-၄၆ ၂-ဂန္ဓပူဇော်ဇေယျဒါယကဝဂ် ၂၂၅

၄၇-သာဓကုသုမိယဝဂ်-၄၆ ၃-သာဓကုသုမိယဇေယျဒါယကဝဂ် ၂၂၆

ဇေယျဒါယကဝဂ်-၄၆ ၃-သာဓကုသုမိယဇေယျဒါယကဝဂ် ၂၂၆
ဇေယျဒါယကဝဂ်-၄၆ ၃-သာဓကုသုမိယဇေယျဒါယကဝဂ် ၂၂၆
ဇေယျဒါယကဝဂ်-၄၆ ၃-သာဓကုသုမိယဇေယျဒါယကဝဂ် ၂၂၆

အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ၊ ဣတိဣဒိနာနုတ္တမေန ၊ ဤသို့သောသဒ္ဓါ
အစဉ်အနက်အစဉ်ဖြင့်၊ သာဓကုသုမိယတ္ထေရဿ၊ သာဓကုသုမိယမ
ထေရ်၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ၊

၄၇-သာဓကုသုမိယဝဂ်-၄၆၄-စိတကပူဇကတ္ထေရ်အပဒါန်၊

ဈာယမာနဿ၊ ဈာန်ဝင်စားတော်မူသော၊ လောကဗန္ဓုနော၊ ထောက၏
အဆွေဖြစ်တော်မူသော၊ သိဝိနော၊ သိဝိအမည်ထော်ရှိသော၊ ဘဂဝတော၊
မြတ်စွာဘုရား၏၊ စိတကံ၊ လောဝင်တိုက်တော်ကို၊ အဋ္ဌစမ္ပကပုပ္ဖာနိ၊ ရှစ်ပွင့်
သောစကားပန်းတို့ကို၊ အဘိရောပယိံ၊ တင်လှူပူဇော်ပြီ။ ၊ ဣတော၊ ဤ
စာဒ္ဒကမ္ဘာမှ၊ ဧကဘိံသေကဗ္ဗေ၊ သုံးဆဲ့တကပ်ထက်၌၊ ယံပုပ္ဖံ၊ အကြင်
ပန်းကို၊ အဘိရောပယိံ၊ တင်လှူပူဇော်ပြီ။ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊
ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇနာသိ၊ မထိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊
စိတကပူဇယ၊ လောဝင်တိုက်တော်ကိုပူဇော်ခြင်း၏၊ ဖထံ၊ အကျိုးတည်း။ ၊
မတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို(ပ)၊ အနာသဝေါ၊ အာသဝေါ
မရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မောငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊
သွာဂတံ၊ ကောင်းသောထာခြင်းသည်(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီ။ ၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါ
တို့ကိုသည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ၊
ဇေယျံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ စိတကပူဇ
ကောထေရော၊ စိတကပူဇကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့
ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သော
သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ စိတကပူဇကတ္ထေရဿ၊ စိတကပူဇကမ
ထေရ်၏၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊
ပြီးပြီ။ ၊

၄၇-သာဓကုသုမိယဝဂ်-၄၆၅-စိတကနိဗ္ဗာပကတ္ထေရ်အပဒါန်၊

ဝေဿဘုဿ၊ ဝေဿဘုအမည်တော်ရှိသော၊ မဟေသိနော၊ မြတ်စွာ
ဘုရား၏၊ သရိရမ္မိ၊ အလောင်းတော်ကို၊ ဗဟ္မမာနေ၊ မီးရှို့အပ်သည်ရှိသော်၊
ဂန္ဓောဒကံ၊ နံသာရေကို၊ ဂဟေတွာနု၊ ယူ၍၊ အဟံ၊ ငါသည်၊ စိတံ၊ လောဝင်

၄၇-သာယကုသုဒိယဝဂ် ၄၆၅-မိတကနိဗ္ဗာနကဏ္ဍေရုစပဒါနံ၊ ၂၇၇

တိုက်ကို၊ နိဗ္ဗာပယိံ၊ ငြိမ်းစေပြီ။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကထိံသေ
ကဗ္ဗေ၊ သုံးဆဲ့တကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊ ဝိတံ၊ ထောင်တိုက်ကို၊ နိဗ္ဗာပ
ယိံ၊ ငြိမ်းစေပြီ။ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂထိံ၊ ဒုဂ္ဂတိဘဝကို၊ နာ
ဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဂန္ဓောဒကဿ၊ နံ၊ သာဓေ
ကိုလ္လု၊ ခြင်း၏၊ ပလံ၊ အကျိုးတည်း။ ။ မဗ္ဗံ၊ ငါသည်၊ ကိဏေသာ၊ ကိဏေ
သာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ ။ မေ
ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
ခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ စတ
သော၊ လေးပါးတုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊
(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊
အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ မိတကနိဗ္ဗာနကောထေရော၊ မိတ
ကနိဗ္ဗာနကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊
ရွတ်ဆိုတော်မူပြီ။ ။ ဣတိဣဒိနာနုက္ကမေန၊ ဤသို့သောအစဉ်ဖြင့်၊ မိတက
နိဗ္ဗာနကဏ္ဍေရုစပဒါနံ၊ မိတကနိဗ္ဗာနကမထေရ်၏၊ တထိယံ၊ သုံးခုမြောက်
သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၇ သာယကုသုဒိယဝဂ်-၄၆၆-သေတုဒါယကဏ္ဍေရုစပဒါနံ၊

ဝိပဿိနော၊ ဝိပဿိအမည်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရားသည်၊
စကံမန္တဿ၊ စကြို၏၊ ပရုခါ၊ အဦး၌၊ ပသန္နဝိက္ခော၊ ကြည်ညိုသောဝိတ်ရှိ
သည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ အဟံ၊ ငါသည်၊ သေတုံ၊ တံတား
ကို၊ ကာရာပယိံ၊ ပြုစေပြီ။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုတေကဗ္ဗေ၊ ကိုး
ဆဲ့တကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊ ယံသေတုံ၊ အကြင်တံတားကို၊ ကာရ
ယိံ၊ ပြုစေပြီ။ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂထိံ၊ ဒုဂ္ဂတိဘဝကို၊ နာ
ဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ သေတုဒါနဿ၊ တံတားအလ္လ
၏၊ ပလံ၊ အကျိုးတည်း။ ။ မဗ္ဗံ၊ ငါသည်၊ ကိဏေသာ၊ ကိဏေသာတို့ကို
(ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ ။ မေ၊ ငါ၏၊ အာဂ
တံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော လာခြင်းသည်၊
(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ စတသော၊ လေး
ပါးတုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊
အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်

သောသက်တော်ရှိသော၊ သေတုဒါယကောထေရော၊ သေတုဒါယကမ
ထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆို
တော်မူပြီး၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်
ဖြင့်၊ သေတုဒါယကတ္ထေရုဿ၊ သေတုဒါယကမထေရ်၏၊ စတုတ္ထံ၊ လေးခု
မြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၇-သာထကုသုမိယဝဂ်-၄၇-သုမနတာထဝဏ္ဍိယတ္ထေရ်အပဒါနိ။

သိန္ဓိတ္ထုဿ၊ သိန္ဓုတ္ထအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား
အား၊ သုမနဟိ၊ မုလေးပန်းတို့ဖြင့်၊ ပဋိန္ဒန္တံ၊ ဗျင်းသော၊ တာထဝဏ္ဍံ၊
ထန်းရွက်ယပ်ဝန်းကို၊ အဟံ၊ ငါသည်၊ အဒါသိ၊ ဣပြီ၊ မဟာယသံ၊ မြတ်စွာ
ဘုရားကို၊ ဓာရုယာမိ၊ ဆောင်၏။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနုဂတော
ကပ္ပေ၊ ကိုးဆဲလေးကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊ တာထဝဏ္ဍံ၊ ထန်းရွက်
ယပ်ဝန်းကို၊ အဒါသိ၊ ဣပြီ၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ နုဂတိ၊ နုဂတိ
ဘဝကို၊ နဘတိ၊ နာသိ၊ မထိစတုး၊ နှစ်ပထံ၊ ဤအကျိုးသည်၊ တာထဝဏ္ဍုဿ
ထန်းရွက်ယပ်ဝန်းအလှူ၏၊ ပသံ၊ အကျိုးတည်း၊ မဟံ၊ ငါသည်၊ ကိလေ
သာ၊ ကိလေသာတို့ကို၊ (ပ) အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟာရာမိ၊ နေရ
၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သ္မာဂတံ၊ ကောင်း
သောလာခြင်းသည်(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။
စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါ တို့ကိုလည်း
ကောင်းအဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိမောက္ခတို့ကို၎င်း၊
ဆဇ္ဇာဘိညာ၊ ခြောက်ပါးသောအဘိညာဉ်တို့ကို၎င်း၊ သန္တိကတာ၊ မျက်
မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို
ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိ
သော၊ သုမနတာထဝဏ္ဍိယောထေရော၊ သုမနတာထဝဏ္ဍိယမထေရ်သည်၊
ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိ
ဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်စဉ်ဖြင့်၊ သုမနတာထဝဏ္ဍိ
ယတ္ထေရုဿ၊ သုမနတာထဝဏ္ဍိယမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အ
ပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၇-သာလကုသုမိယဝဂ်-၄၆၈-အဝဏ္ဏပလိယတ္ထေရအပဒါနံ၊ ၂၇၉

၄၇-သာလကုသုမိယဝဂ်-၄၆၈-အဝဏ္ဏပလိယတ္ထေရအပဒါနံ၊

သယမ္ဘူ။ အလိုလိုဖြစ်တော်မူသော၊ အပရာဇိတော၊ သူတမားတို့သည်မ
အောင်အပ်သော၊ ဝိဝေကကာမော၊ ဆိတ်ငြိမ်ရာကို အလိုတော်ရှိသော၊
သတနံသိနာမံ၊ သတနံသိအမည်တော်ရှိသော၊ ဘဂဝါ၊ မြတ်စွာဘုရားသည်
ဂေါစရာယ၊ ဆွမ်းခံရာမှ၊ အဘိနိက္ခမိ၊ ထွက်တော်မူ၏။ ဗေယဟတ္ထော၊
သစ်သီးလက်ရှိသော၊ အဟံ၊ ငါသည်။ နရာသတံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာ၊
မြင်၍၊ ဥပဂန္တိံ၊ ကပ်ပြီ၊ ပသန္နဗိတ္ထော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သု
မနော၊ ဝပ်မြောက်သည်ဖြစ်၍၊ အဝဏ္ဏပလိ၊ အဝဏ္ဏသစ်သီးကို၊ အဒါထိံ၊ လှူ
ပြီ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနုပုတေကပ္ပေ၊ ကိုးဆဲ၊ လေးကမ္ဘာထက်
နှို၊ တဒါ၊ ထိုအခါ၌၊ ပလံ၊ ပလံ၊ အကြင်သစ်သီးကို၊ အဒဒိံ၊ လှူပြီ၊ တတော၊ ထိုအ
ခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ပလံ၊
ဤအကျိုးသည်။ ပထဒါနဿ၊ သစ်သီးအလှူ၏။ ပလံ၊ အကျိုးတည်း။
မယျံ၊ ငါသည်။ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဂေါ၊ အာသ
ဂေါမရှိဘဲ၊ ဝိဘရာမိ၊ နေရ၏။ မေ၊ ငါ၏အာဂတံ၊ ထာခြင်းသည်။ ဝတ၊
စင်စစ်၊ သွာဂတံ၊ ကောင်းသောလေးခြင်းသည်။ (ပ)၊ သာသနံ၊ အဆုံးအ
မတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိ
ဒါစ၊ ပဋိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်
ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်
ရှိသော၊ အဝဏ္ဏပလိယောထေပရာ၊ အဝဏ္ဏပလိယမထေရ်သည်။ ဣမာဂါ
ထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣပိ
နာနုက္ကမေန၊ ဤသို့သောဝဂ္ဂါအစဉ်အနက်အစဉ်ဖြင့်၊ အဝဏ္ဏပလိယတ္ထေ
ရဿ၊ အဝဏ္ဏပလိယမထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အပဒါနံ၊ အ
ပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၇-သာလကုသုမိယဝဂ်-၄၆၉-သဗ္ဗဗေဒါယကတ္ထေရအပဒါနံ

ဗန္ဓုမိတိယာ၊ ဗန္ဓုမတိအမည်ရှိသော၊ နဝရေ၊ မြို့၌၊ တဒါ၊ ထိုအခါ၌၊ အ
ဟံ၊ ငါသည်။ အာရာမိကော၊ အရံစောင့်သည်။ အဟောသိံ၊ ဖြစ်ပြီ၊ ဝိရဇံ၊
ကိလေသာမြှူကင်းတော်မူသော၊ အနိလဂ္ဂဿ၊ လေ၏သွားရာကောင်းကင်
ခရီး၌၊ အတ္ထန္တံ၊ ကြွသွားတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို

အဗ္ဗသံ၊ မြင်ပြီ၊ လဗုဇေပလံ၊ တောင်ပိုင်းနဲ့ သီးကို၊ အာဒါယ၊ ယု၍၊ အသံ၊
 ငါသည်၊ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်အား၊ အဒါသိ၊ လျှပြီ၊ အာကာယေ
 ဝ၊ ကောင်းကင်၌သာလျှင်၊ မြို့တော၊ ရပ်တော်မူသည်၊ သန္တော၊ ဖြစ်လျက်၊
 မဟာယသော၊ မြတ်စွာဘုရားသည်၊ ပဗ္ဗိဂ္ဂဟိ၊ ခံတော်မူ၏။ မေတ္ထံ၊ ငါ
 အား၊ ဝိညှိသဗ္ဗန္ဒာ၊ နှစ်သက်ခြင်းကိုဖြစ်စေတတ်သော၊ ဒိဋ္ဌဓမ္မသုခါဝဟော၊
 မျက်မှောက်သောကိုယ်၏အဖြစ်၌ချမ်းသာကိုဆောင်တတ်သော၊ ဗုဒ္ဓဿ၊
 မြတ်စွာဘုရားအား၊ ဝိပ္ပသန္ဓေန၊ ကြည်လင်သော၊ စေတသ၊ စိတ်ဖြင့်၊ ပလံ၊
 သစ်သီးကို၊ ဒတ္တာနု၊ လျှ၍၊ တဒါ၊ ထိုအခါ၌၊ ဝိတိ၊ ဝိတိကို၊ အဓိဂန္တံ၊
 ရပြီ၊ ရတနံ၊ ရတနာသည်၊ ဥပ္ပဇ္ဇတေဝ၊ ဖြစ်သကဲ့သို့၊ တဟိ၊ တဟိ၊ ထိုထို
 တဝ၌၊ ဝိပုလံ၊ ပြန်ပြောသော၊ ဥတ္တမံ၊ မြတ်သော၊ သုခံ၊ ချမ်းသာသည်၊ ဥပ္ပဇ္ဇ
 တေ၊ ဖြစ်၏။ ဣတော၊ ဤဘုဒ္ဓကမ္ဘာမှ၊ ဧကနုဓတကပ္ပေ၊ ကိုးဆွဲတကမ္ဘာ
 ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံပလံ၊ အကြင်သစ်သီးကို၊ အဒဗ္ဗိ၊ လျှပြီ၊ တတော၊
 ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊
 ဣဒံပလံ၊ ဤအကျိုးသည်၊ ဗလဒါနဿ၊ သစ်သီးအလှူ၏၊ ပလံ၊ အကျိုး
 တည်း၊ မေတ္ထံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို(ပ)၊ အနာသဂေါ၊
 အာသဂေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊
 ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ သေးပါးလှန်သော၊ ပဗ္ဗိသန္တိ
 ဒါဝ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ လိုက်နာရပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်
 တော်ရှိသော၊ လဗုဇေဒါယကော၊ လဗုဇေဒါယက မထေရ်သည်၊
 ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။
 ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ လဗုဇေဒါယ
 ကတ္ထေရဿ၊ လဗုဇေဒါယက မထေရ်၏၊ သတ္တမံ၊ ခုနစ်ခုမြောက်သော၊
 အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၇-သာယကုသုမိယဝဂ်-၄၇၀-မိလက္ခပလဒါယကတ္ထေရ်အပဒါနံ၊

ဝနန္တရေ၊ တောအကြား၌၊ မဟာယသံ၊ များသောအခြံအရံအကျော်
 အစောရှိသော၊ အတ္ထဒာသိ၊ အတ္ထဒာသိအမည်တော်ရှိသော၊ ဗုဒ္ဓံ၊ မြတ်စွာ
 ဘုရားကို၊ ဒိတ္တာနု၊ မြင်၍၊ ပသန္တိ၊ တွေ့ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊

သုမနော၊ ဝင်းမြောက်သည်ဖြစ်၍၊ ဝိသက္ခယ၊ ညောင်ကြင်၏။ ဖလံ၊ အဘိုးကို၊ အဒါ၊ လျှပြီ။ အဋ္ဌာရုသေကပ္ပသတေ၊ တသောင်ရှစ်ရာကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဖလံ၊ အကြင်သစ်သီးကို၊ အဒဗ္ဗိ၊ လျှပြီ။ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစသူး။ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖလဒါနုဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း။ မဗ္ဗာံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စစ်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စန္ဒိသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါဝ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယာသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဝိသက္ခယဒါယကောထေရော၊ ဝိသက္ခယဒါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဝိသက္ခယဒါယကဋ္ဌေရုဿ၊ ဝိသက္ခယဒါယကမထေရ်၏။ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၇-သာလကုသုမိယဝဂ်-၄၇၀-သယံပဋိတာနိယဋ္ဌေရုအပဒါနံ၊

ဝိသမ္ပန္တံ၊ တွဲရဲ့ကျပျသော၊ ကကုမံ၊ ဝ၊ ရေခတက်ပင်ကဲ့သို့သော၊ ဒေဝဒေဝံ၊ နတ်ထက်နတ်မြတ်ဖြစ်တော်မူသော၊ နရာသတံ၊ မြတ်စွာထူးရားကို၊ ရဂဝိယံ၊ ခရီးမ၌၊ ပဋိပဇ္ဇန္တံ၊ ကြွသွားတော်မူသည်ကို၊ ဒိသ္မာ၊ မြင်၍၊ ကော၊ အဘယ်သူသည်၊ နပသိဒတိ၊ အဘယ်မှာမကြည်ညိုဘဲရှိအံ့နည်း။ တမန္တကာရံ၊ မေ့ဟုတည်းဟူသောအရိက်ကို၊ နာသေတွာ၊ ဖျက်ဆီး၍၊ ဗဟုဇနံ၊ များစွာသောသူကို၊ ပဉ္စာရေတွာ၊ ကယ်တင်၍၊ ဉာဏာသောကော၊ ဉာဏ်တော်တည်းဟူသော အလင်းဖြင့်၊ ဇောတန္တံ၊ ထွန်းတောက်ပသည်ကို၊ ဒိသ္မာ၊ မြင်၍၊ ကော၊ အဘယ်သူသည်၊ နပသိဒတိ၊ မကြည်ညိုဘဲရှိအံ့နည်း။ ဝသီသတသဟသေဟိ၊ တသိန်းသော ရဟန္တာတို့နှင့်တကွ၊ နိယန္တံ၊ ကြွသွားတော်မူသော၊ ဗဟူသတ္တေ၊ များစွာသောသတ္တဝါတို့ကို၊ ဥဒ္ဓေရန္တံ၊ ထုတ်ဆယ်ကယ်တင်တော်မူသော၊ ဝောကနာယကံ၊ မြတ်စွာထူးရားကို၊ ဒိသ္မာ၊ မြင်၍၊ ကော၊ အဘယ်သူသည်၊ နပသိဒတိ၊ မကြည်ညိုဘဲ

ရှိအံ့နည်း။ ခေမ္မဘေဂိ၊ တရားကည်းဟူသောစည်တော်ကို၊ အာဟာနိတွာ၊
 ရှမ်း၍၊ တိတ္ထိယေဝဏော၊ တိတ္ထိအပေါင်းတို့ကို၊ မဒ္ဒန္တံ၊ နှိပ်နင်းတော်မူသော၊
 ဝိဟာနာဒံ၊ ခြင်္သေ့ မင်း၏ အသံနှင့်တူသော အသံတော်ကို၊ ဝိနုဒန္တံ၊ ကြူးရင့်
 တော်မူသော မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ကော၊ အဘယ်သူသည်၊ နပသိ
 ဒတိ၊ မကြည်ညိုဘဲ ရှိအံ့နည်း။ ယောဝတော၊ အကြင်မျှလောက်၊ ဗြဟ္မဏော
 ကတော၊ ဗြဟ္မပြည်မှ၊ သဗြဟ္မကာ၊ ဗြဟ္မာနှင့်တကွသော နတ်တို့သည်၊ အာ
 ဂတိာနု၊ သာ၍၊ နိပုဏေ၊ သိပ်ပွေ့ ကုန်သော၊ ဗဠေ၊ ပြဿနာတို့ကို၊ ပုစ္ဆန္တိ၊
 မေးကုန်၏၊ တံ၊ ထိုမြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ကော၊ အဘယ်သူသည်၊
 နပသိဒတိ၊ မကြည်ညိုဘဲ ရှိအံ့နည်း။ ယသ၊ အကြင်မြတ်စွာဘုရား
 အား၊ အဇ္ဈတိ၊ ထက်ဆုပ်ကို၊ ကရိတွာနု၊ ပြု၍၊ သဒေဝကာ၊ နတ်နှင့်တကွ
 ကုန်သောလူတို့သည်၊ အာယာစန္တိ၊ တောင်းပန်ကုန်၏၊ တေန၊ ထိုကောင်းမှု
 ကြောင့်၊ ပုတ္တံ၊ ကောင်းမှု၏အကျိုးကို၊ အနုဘောန္တိ၊ ခံစားကြကုန်၏၊ တံ၊ ထို
 မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ကော၊ အဘယ်သူသည်၊ နပသိဒတိ၊
 မကြည်ညိုဘဲ ရှိအံ့နည်း။ သဗ္ဗေဇနာ၊ ခပ်သိမ်းကုန်သော သူတို့သည်၊
 သမာဂတိာ၊ ပေါင်းဆုံ၍၊ စက္ခုမံ၊ မြတ်စွာဘုရားကို၊ သဒါ၊ အခါခပ်သိမ်း၊
 ဝါရေန္တိ၊ ခြံရံကုန်၏၊ အတ္ထိ၊ ဤအစွဲ၊ တိုက်တွန်းအပ်သော်လည်း၊ နပိကမ္ပတိ၊
 မတုန်ထွက်၊ တံ၊ ထိုမြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ကော၊ အဘယ်သူသည်၊
 နပသိဒတိ၊ မကြည်ညိုဘဲ ရှိအံ့နည်း။ နဂရံ၊ မြို့သို့၊ ပဝိသတော၊ ဝင်တော်
 မူသော၊ ယသ၊ အကြင်မြတ်စွာဘုရားအား၊ ဗဟု၊ များစွာကုန်သော၊ ဘေဂိ
 ယော၊ စည်တော်သည်၊ ရေဝန္တိ၊ မြည်ကုန်၏၊ မတ္တာ၊ အမုဲယစ်ကုန်သော၊ ဂဇာ၊
 ဆင်တို့သည်၊ ဝိနုဒန္တံ၊ နည်းကုန်၏၊ တံ၊ ထိုမြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊
 ကော၊ အဘယ်သူသည်၊ နပသိဒတိ၊ မကြည်ညိုဘဲ ရှိအံ့နည်း။ ဝိဝိယာ၊
 ခရီးဖြင့်၊ ဂစ္ဆတော၊ ကြွသွားတော်မူသော၊ ယသ၊ အကြင်မြတ်စွာဘုရား
 အား၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ သဒါ၊ မပြတ်၊ ဇောတထေ၊ တောက်ပ၏၊ အပ္ပန္န
 တာ၊ မြင့်သောမြေတို့သည်၊ သမာ၊ ညီညွတ်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏၊
 တံ၊ ထိုမြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ကော၊ အဘယ်သူသည်၊ နပသိဒတိ၊
 မကြည်ညိုဘဲ ရှိအံ့နည်း။ ဗျာဟန္တေသ၊ ဟောတော်မူသော၊ ဗုဒ္ဓသ၊
 မြတ်စွာဘုရား၏၊ ဝေနံ၊ စကားသည်၊ စက္ကဝါဠမိ၊ စကြာဝဠာ၏အတွင်း
 နှို၊ သုယျာတ်၊ ကြား၏၊ သဗ္ဗေသတ္ထေ၊ အထုံးစုံသော သတ္တဝါတို့ကို၊ ဝိညာ
 ဗေတိ၊ သိစေ၏၊ တံ၊ ထိုမြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ကော၊ အဘယ်
 သူသည်၊ နပသိဒတိ၊ မကြည်ညိုဘဲ ရှိအံ့နည်း။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊

သတသဘသောကပ္ပေ၊ ကမ္ဘာတထိန်းထက်၌၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာထု
ရားကို၊ အဘိကိတ္တံ၊ ကြီးပြီး၊ တတော၊ ထိုအခါမှ၊ ဗတုတိ၊ စ၍၊ နုဂ္ဂတိံ၊
နုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ကိတ္တု
နာယ၊ ညာဏ်တော်ကိုကြားခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မယှံ၊ ငါသည်၊
ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာ
မိ၊ နေ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ငြိ
အပ်ပြီ၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို
ထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိ၊ ဤဝိမောက္ခတို့
ကိုထည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ် တို့ကို
ထည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ငြိအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာ
ထုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ငြိအပ်ပြီ၊ ဣတ္တံ၊ ဤသို့ထွင်း၊
အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ သယံပဋိဘာနိယောထေရော၊
သယံပဋိဘာနိယမထေရ်သည်၊ ဣမာဂါတာယော၊ ဤဂါတာတို့ကို၊ အဘာ
သိတ္တံ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အ
နက်အစဉ်ဖြင့်၊ သယံပဋိဘာနိယတ္ထေရဿ၊ သယံပဋိဘာနိယမထေရ်၏၊
နဝမံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၄၇-သာထကုသုဒ္ဓိယဝဂ်-၄၇၂-နိမိတ္တဗျာဟရဏိယတ္ထေရအပဒါနံ၊

ဟိမဝံ၊ ဟိမဝန္တာတောသို့၊ အဇ္ဈောဂါဟေတွာ၊ သက်ဝင်၍၊ တဒါ၊ ထို
အခါ၌၊ အဟံ၊ ငါသည်၊ မန္တေ၊ ဗေဒင်တို့ကို၊ ဝါစေမိ၊ ချ၏၊ စတုပညာသသ
ဟဿာနိ၊ ငါးသောင်းထေးထောင်ကုန်သော၊ သိဿာ၊ တပည့်တို့သည်၊ မ
ယှံ၊ ငါအား၊ ဥပဋ္ဌဟု၊ စားကုန်၏၊ သဗ္ဗေ၊ အထုံးစုံကုန်သောတပည့်
တို့သည်၊ အမိတာ၊ သင်အပ်ပြီးသောအတတ်ရှိကုန်၏၊ ဝေဒဂု၊ ဗေဒင်အဆုံး
သို့ရောက်ကုန်၏၊ ဆဋ္ဌင်္ဂေ၊ ဆဋ္ဌင်္ဂဗေဒင်၌၊ ပါရမိံ၊ ဝတော၊ ပါရမီအထွတ်သို့
ရောက်ကုန်၏၊ သကာပိဇ္ဇာဟိ၊ မိမိအတတ်တို့ဖြင့်၊ ဥပတ္တုဒ္ဓါ၊ ခက်ထန်ကုန်
သည်ဖြစ်၍၊ တော၊ ထိုသူတို့သည်၊ ဟိမဝန္တေ၊ ဟိမဝန္တာ၌၊ ဝသန္တိ၊ နေကုန်
၏၊ မဟာယသော၊ များသောအခြံအရံရှိသော၊ ဒေဝပုတ္တော၊ နတ်သား
သည်၊ တုသိကာကာယာ၊ တုသိကာနတ်ပြည်မှ၊ စပိတွာ၊ စုတေ၍၊ သမ္ပဇာ
နော၊ ပညာအမြော်အမြင်ရှိသည်ဖြစ်၍၊ ပဋိသသထော၊ ထင်သောသတိရှိ

သင်္ဃာန်၊ မာတုဏ္ဍိ၊ အင်္ဂါဝင်္ဂ၊ ဥပပဇ္ဇိ၊ ဖြစ်ပေါ်၊ သမ္ပုဇ္ဈ၊ မြတ်
 စွာထုရားသည်၊ ဥပပဇ္ဇန္တေ၊ မရှိသန္ဓေနေတော်မူသည်ရှိသော်၊ ဒသသဟ
 သဂါ၊ တသောင်းသောသောကဓာတ်သည်၊ ကမ္မထ၊ တုန်ထွက်၏၊ ဝိနာယကေ
 မြတ်စွာထုရားသည်၊ ဥပပဇ္ဇန္တိ၊ မရှိသန္ဓေနေတော်မူသည်ရှိသော်၊ အန္ဓာ၊
 ကန်းထုန်သောသူတို့သည်၊ စက္ခု၊ မျက်စိကို၊ အထတိ၊ သူ၊ ကုန်၏။
 ကေဝလ၊ သက်သက်၊ အယံဝသုခ၊ ဤမြေသည်၊ သဗ္ဗာကာရံ၊ ခပ်သိမ်းကုန်
 သော အခြင်းအရာဖြင့်၊ ပကစ္ဆိဿ၊ တုန်ထွက်ပြီ၊ နိဗ္ဗုတိယသန္ဓေ၊ ထေရ်ထည်းသံ
 ကို၊ သုတ္တံ၊ န၊ ကြား၍၊ မဟာဇနာ၊ လူများအပေါင်းတို့သည်၊ ဝိဝုဏ္ဏိ၊ သူ့
 ကြံကုန်၏။ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဇနာ၊ လူတို့သည်၊ မမသန္တိကံ၊
 ငါ၏အထံသို့၊ သမာဂမ္မ၊ အညီအညွတ်စည်းဝေးကုန်၍၊ အဝစ္ဆု၊ ကပ်ကုန်
 ၏၊ အယံဝသုခ၊ ဤမြေသည်၊ ပကစ္ဆိဿ၊ တုန်ထွက်သတည်း၊ ကိံ၊ ဝိပါကော၊
 အဘယ်သို့သောအကျိုးသည်၊ ဘဝိသတိ၊ ဖြစ်လတ္တံ့နည်း၊ ဣတိ၊ ဤ
 သို့၊ ဝုစ္ဆိံ၊ သူမေးကြကုန်၏။ မာရောဒ၊ မငိုလင့်၊ ဝေါ၊ သင်တို့အား၊ တ
 ယံ၊ တေးသည်၊ နတ္ထိ၊ မရှိ၊ တုဒါ၊ ထိုအခါ၌၊ တေသံ၊ ထိုသူတို့အား၊ အဝစာသိ
 ဆိုပြီ၊ သဗ္ဗေ၊ အလုံးစုံသောသူတို့သည်လည်း၊ ဝိသုဗ္ဗာ၊ လွတ်လွတ်၊
 ဟောထ၊ ဖြစ်ကြကုန်သော၊ အယံပုပ္ပါဒေါ၊ ဤအဖြစ်သည်၊ သုဝတ္ထိကော၊
 ချမ်းသာကံသော်လည်းကောင်း၊ နိဗ္ဗိသယံ၊ မချွတ်၊ အတ္ထဟေတု၊ အကျိုး၏
 အကြောင်းကြောင့်၊ အယံဝသုခ၊ ဤမြေကြီးသည်၊ ပကမ္မတိ၊ တုန်ထွက်၏၊
 တထာ၊ ထိုအတု၊ နိမိတ္တာ၊ နိမိတ်တို့သည်၊ နိသန္တိ၊ ထင်ကုန်၏။ မဟာ၊
 ကြီးစွာသော၊ ဩဘာသော၊ အရောင်သည်၊ ဝိဝုဏ္ဏော၊ ပြန်ပြော၏။ အသံ
 သယံ၊ မချွတ်၊ စက္ခုမာ၊ စက္ခုငါးပါးရှိတော်မူသော၊ ဗုဒ္ဓသေဋ္ဌော၊ ထုရား
 မြတ်သည်၊ ဥပပဇ္ဇိယတိ၊ ဖြစ်လတ္တံ့။ ဇနတံ၊ လူများအပေါင်းကို၊ သညာပေ
 တ္တာနု၊ သိစေ၍၊ ပဉ္စဝိသေ၊ ငါးပါးသောဝိသတို့ကို၊ အတံ၊ ငါသည်၊ က
 ထေသိံ၊ ဘောပြီ။ ပဉ္စဝိသာနိ၊ ငါးပါးသောဝိသတို့ကို၊ သုတ္တာနု၊ ကြား၍
 နုတ္တဘံ၊ ရှစ်သော၊ ဗုဒ္ဓုပ္ပာဒဉ္စ၊ ထုရား၏အဖြစ်ကိုလည်းကောင်း၊ ဥဗ္ဗေဂဇာ
 တာ၊ သက်ကြွသောစိတ်ရှိကုန်သည်ဖြစ်၍၊ သုမနာ၊ ဝမ်းမြော်ကုန်သည်ဖြစ်၍
 တေ၊ ထိုသူတို့သည်၊ တုဗ္ဗဟတ္ထာ၊ နှစ်သက်ရှင်ထမ်းစွာ၊ အဟံသု၊ ဖြစ်ကုန်၏။
 ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧန္တရတေကပွေ၊ ကိုးဆဲ၊ နှစ်ကမ္ဘာထက်၌၊ ယံနိ
 မိတ္တံ၊ အကြင်နိမိတ်ကို၊ ဝိယာကရိံ၊ ပြောကြား၏။ ဟတော၊ ထိုအခါမှ၊ ပထ
 တိစ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာပိ၊ မသိစာဘူး၊ ဣဒံပထံ၊ ဤအကျိုး
 သည်၊ ဗျာကရတာ၊ ဖြေကြားခြင်း၏၊ ပထံ၊ အကျိုးတည်း၊ မဟံ၊ ငါ

၄၇-သာထကုသုဒ္ဓိယဝဂ် ၄၇ ၂ နိမိတ္တဗျာဟရဏီယတ္ထေရအပဒါနံ၊ ၂၀၅

သည်၊ ကိစ္ဆေသာ၊ ကိစ္ဆေသာတို့ကို (ပ)၊ အနာသဝေါ၊ အာသဝေါမရှိ ဘဲ၊ ဝိဟာရာမိ၊ နေရ၏။ မေ၊ ဝါဏီ၊ အာဂတံ၊ သာခြင်းသည်၊ ဝတ၊ စင်စင်၊ သွာဂတံ၊ ကောင်းသောသာခြင်းသည် (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ဗဒိသန္တိဒါစ၊ ဗဒိသန္တိဒါတို့ကိုလည်းကောင်း (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။
 ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ နိမိတ္တဗျာဟရဏီယောထေရော၊ နိမိတ္တဗျာဟရဏီယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါတာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ နိမိတ္တဗျာဟရဏာတ္ထေရေသော၊ နိမိတ္တဗျာဟရဏမထေရ်၏အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

ဥဒါနံ၊ ဥဒါနံကား၊ သာထကုသုဒ္ဓိယောထေရော၊ သာထကုသုဒ္ဓိယမထေရ်ပူဇာ၊ ဝိတကပူဇကမထေရ်၊ နိဗ္ဗာပကော၊ ဝိတကနိဗ္ဗာပကမထေရ်၊ သေတုဒေါ၊ သေတုဒါယကမထေရ်၊ တာထဝဏ္ဏိစ၊ သုမနတာထဝဏ္ဏိယမထေရ်၊ အဝဏ္ဏ၊ အဝဏ္ဏပဏိယမထေရ်၊ သဗုဇပဒေါ၊ သဗုဇပဒါယကမထေရ်၊ ဝိထက္ခ၊ ဝိထက္ခပဒါယကမထေရ်၊ ပဒိုဘာနိစ၊ သယံပဒိုဘာနိယမထေရ်၊ ဝေယျာကရဏီယော၊ နိမိတ်ဖတ်သော၊ ဝိဇော၊ ပုဏ္ဏားဖြစ်သောမထေရ်၊ ဝိဘာဝိတိ၊ ပညာရှိတို့သည်၊ ဂဏိတာယော၊ ရေတွက်အပ်ကုန်သော၊ ဂါထာ၊ ဂါတာတို့သည်၊ နွေသတ္တတိစ၊ ခုနစ်ဆဲ နှစ်ဂါယာတို့တည်း။ သတ္တစတ္တလီသမော၊ လေးဆဲ ခုနစ်ခုမြောက်သော၊ သာထကုသုဒ္ဓိယဝဂ္ဂေါ၊ သာထကုသုဒ္ဓိယဝဂ်သည်၊ နိဗ္ဗိဟော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၄၈-နဠမာလိဝဂ်-၄၇ ၃-နဠမာလိယတ္ထေရအပဒါနံ၊

သောတ္ထံ၊ ဝတ္ထံ၊ ရွှေအဆင်းကဲ့သို့အဆင်းရှိတော်ရှိသော၊ သမ္ပုဋ္ဌံ၊ ကာစွာထေးပါးကိုထိတော်မူသော၊ အာဟုတိနံ၊ အဝေးမှဆောင်အပ်သောအပူဇော်တို့ကို၊ ပဒိုဂ္ဂဟံ၊ ခံတော်မူထိုက်သော၊ ဝိပိနဂ္ဂေန၊ တော၏အထက်ဖြင့်၊ ဂစ္ဆန္တံ၊ ကြွသွားတော်မူသော၊ လောကနာယကံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ နဠမာလံ၊ ကျူပန်းကို၊ ဂဟေတွာန၊ ယူ၍၊ တာဝဒေ၊ ထိုခဏ၌၊ နိက္ခမန္တော၊ ထွက်၏၊ တတ္ထ၊ ထိုသို့ထွက်ရာ၌၊ ဩဃာတိဏ္ဍံ၊ ဩဃမှလွန်မြောက်ပြီးသော၊ အနာသဝံ၊ အာသဝေါမရှိသော၊ သမ္ပုဋ္ဌံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသော

ထိ၊ မြင်ပြီ၊ ပေသန္တရိက္ခော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊
 ဝမ်းမြောက်သည်ဖြစ်၍၊ ဒက္ခိဏေယျ၊ မြတ်သော အတ္ထုကိုခံတော်မူထိုက်
 သော၊ မဟာဝိနိ၊ ကြီးသောထုံလရှိတော်မူသော၊ သဗ္ဗထောကာနုကမ္ပကံ၊
 အလုံးစုံသောသောကကို အစဉ်သနားတော်မူသော မြတ်စွာဘုရားအား၊
 နုဠမာလိ၊ ကျွန်ုပ်တို့အပူဇော်၊ ပူဇော်ပြီး၊ ဣတော၊ ဤဘုရားရှင်၊ ကေတိံ
 သေကဗ္ဗေသု၊ ဆဲတကမ္ဘာထက်၌၊ ယံမာသံ၊ အကြင်ပန်းကို၊ အဘိရောပ
 ယိံ၊ တင်ယူပူဇော်ပြီးတော့၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝ
 ကို၊ နာဘိဇာနာမိ၊ မထိစတု၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရား
 ကိုပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ မယျံ၊ ငါသည်၊ ကိလေသာ၊ ကိ
 လေသာတို့ကို၊ ဗျာပိတာ၊ ဖုတ်မြှိုက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊
 တဝါ၊ တဝတို့ကို၊ သမုဘာဘာ၊ ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်
 သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဧဝတော၊ ဖြတ်၍၊ ဝိဟ၊ ရုတ်ဖျတ်၊ နေရသကဲ့သို့၊
 အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏အာဂတံ၊
 လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော လာခြင်းသည်၊
 အထိ၊ ဖြစ်ပြီ၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သန္တိကေ၊ အထံတော်
 ၌၊ တိဝေ၊ တိဝေ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ကုန်
 ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုတ်အမတော်ကို၊ ကတံ၊ ပြုအပ်
 ပြီ၊ စတသော၊ ထေးပါးကုန်သော၊ ပရိသန္တိဒါ၊ ပရိသန္တိဒါတို့ကိုထည်း
 ကောင်းအဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခ တို့ကို
 ထည်းကောင်း၊ ဆဇ္ဇာထိညာစ၊ ခြောက်ပါးသော အဘိညာဉ်တို့ကိုထည်း
 ကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏
 သာသနံ၊ အဆုတ်အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊
 ရှည်သောသက်တော်ရှိသော၊ နုဠမာလိယောထေရော၊ နုဠမာလိယမထေရ်
 သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူ
 ပြီ၊ ဣတိဣဒိနာနုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ နုဠမာ
 လိယတ္ထေရဿ၊ နုဠမာလိယမထေရ်၏၊ ပဠမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပ
 ဒါနိသည်၊ သမတ္တံ၊ ပြီးပြီ ။

၄၈-နန္ဒမာလိဝဂ်-၄၇၄-မဏိပူဇကတ္ထေရအပဒါနံ၊

သဗ္ဗဓမ္မာနုပါရဂူ၊ ခပ်သိမ်းသောတရားထိုဆုံးကမ်းရောက်တော်မူသော။ ပရ
 မုတ္တရောနာမ၊ ပရမုတ္တရအမည်တော်ရှိသော၊ ဇိနော၊ မာရ်ငါးပါးကိုအောင်
 တော်မူသော၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဝိဝေကကားမော၊ ဆိတ်ငြိမ်ရာ
 ကိုအလိုရှိတော်မူသည်ဖြစ်၍၊ အနိစ္စဥ္စသေ၊ ထေဇာသွားရာကောင်းကင်ခရီး
 နှ့်၊ ဝဏ္ဏတေ၊ ကြွသွားတော်မူ၏။ ဟိမဝန္တာယ၊ ဟိမဝန္တာ၏၊ အဝိဒ္ဓရေ၊ မနိုး
 မဝေးသောအရပ်နှ့်၊ မဟာဇာတယ၊ မဟာဇာတယရအိုင်သည်၊
 အဟု၊ ဖြစ်၏၊ တတ္ထ၊ ထိုအိုင်နှ့်၊ ပုညကဗ္ဗေန၊ ကောင်းမှုကံနှင့်၊ သံယုတ်၊ ယှဉ်
 သော၊ တဝန်၊ ဖိမာန်သည်၊ အာထိ၊ ဖြစ်၏။ ဇလိတံ၊ ထွန်းတောက်ပသော
 ဣန္ဒြိဝရံ၊ ငါးရွှေပန်းကဲ့သို့သော၊ အာဒိတ္တံ၊ ရဲရဲတောက်သော၊ ဟုတဝသန်၊
 ဟုန်းစာမီးကဲ့သို့သော၊ လောကနာယကံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊
 ဝိနာယကံ၊ မြတ်စွာဘုရားကို၊ ပူဇယိသန္တိ၊ ပူဇော်အံ့ဟူ၍၊ ပုပ္ဖံ၊ ပန်းကို၊ ဝိစိနံ၊
 ရှာဆတ်သော်၊ နန္ဒသံ၊ မမြင်၊ သကံ၊ ဝိတ္တံ၊ မိမိစိတ်ကို၊ ပသာဒေတွာ၊ ကြည်ညို
 စေ၍၊ သတ္တုနော၊ မြတ်စွာဘုရားအား၊ အဟံ၊ ငါသည်၊ အဝန္တံ၊ ရှိခိုးပြီ။
 မမ၊ ငါ၏၊ ဝေဝိသော၊ ဦးခေါင်းနှ့်၊ မဏိ၊ ပတ္တမြားကို၊ ငဟာ၊ မြှောက်၍၊ ယောက
 နာယကံ၊ မြတ်စွာဘုရားကို၊ ပူဇယိ၊ ပူဇော်ပြီ၊ ဣဝိနာမဏိပူဇာယ၊ ဤပတ္တ
 မြားကိုပူဇော်ခြင်းကြောင့်၊ ဘဒ္ဒကော၊ ကောင်းသော၊ ဝိပါကော၊ အကျိုး
 သည်၊ ဟောတု၊ ဖြစ်ပါစေသတည်း။ လောကဝိဒ္ဓ၊ လောကသုံးပါးကိုသိ
 တော်မူသော၊ အာဟုတိနံ၊ အဝေးမှဆောင်သောအပူဇော်တို့ကို၊ ပဒိုဂ္ဂဟော၊
 ခံတော်မူသော၊ ပရမုတ္တရော၊ ပရမုတ္တရအမည်တော်ရှိသော၊ သတ္တဝာ၊ မြတ်
 စွာဘုရားသည်၊ အန္တလိက္ခေ၊ ကောင်းကင်နှ့်၊ မြဲတော့၊ ရပ်တော်မူချက်၊ ဣမံ
 ဂါထံ၊ ဤဂါထာကို၊ အဘာသထ၊ ဟောတော်မူ၏။ တောသင်အား၊ သော
 သကံ၊ ပွား၊ ထိုအကြံသည်၊ ဣန္ဒြတု၊ ပြည့်စေသတည်း၊ ဝိပုလံ၊ ပြန်ပြောသော
 သုခံ၊ ချမ်းသာကို၊ လဘာထာ၊ ရစေသော၊ ဣမာယမဏိပူဇာယ၊ ဤပတ္တမြား
 ကိုပူဇော်ခြင်းကြောင့်၊ မဟာယသံ၊ များသောအခြံအရံအကျော်အစောကို၊
 အနုဘောဟိ၊ ခံစားသော၊ ဘဂဝါ၊ ထွန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်
 မူသော၊ ဇလဇုတ္တမနာယကော၊ ပရမုတ္တရမြတ်စွာဘုရားသည်၊ ဣဒံစေနံ
 ဤစကားကို၊ ဝထွာ၊ မိန့်တော်မူ၍၊ ဗုဒ္ဓသေဇော၊ ဘုရားမြတ်သည်၊ ယတ္ထ၊
 အကြင်အရပ်နှ့်၊ ပဏိဟိတံ၊ တောင့်တအပ်၏။ တတ္ထ၊ ထိုအရပ်သို့၊ အဂမာ
 ထိ၊ ကြွသွားတော်မူ၏။ သဗ္ဗိကပ္ပာနိ၊ ကမ္ဘာမြောက်ဆယ်တို့ပတ်လုံး၊

ဒေဝိန္ဒော၊ နတ်တို့ကို အပိုးရသည်။ ဟုတွာ၊ ဖြစ်၍၊ ဒေဝဂုဇ္ဇံ၊ နတ်မင်း၏အ
 ဖြစ်ကို၊ အကာရယိ၊ ပြုပြီ၊ အနေကသတက္ခတ္တုဉ္စ၊ အကြိမ်တရာမကများ
 စွာပတ်လုံးလည်း၊ အဟံ၊ ငါသည်၊ စက္ကဝတ္တိ၊ စကြာမင်းသည်၊ အဟော
 သိ၊ ဖြစ်ပြီ၊ ၊ ဝုဗ္ဗကမ္ပံ၊ ရှေးကောင်းမှုကံကို၊ သရန္တယ၊ အောက်စေ့
 သော၊ ဒေဝတုတသ၊ နတ်ဖြစ်၍ဖြစ်သည်၊ သတော၊ ဖြစ်ထျက်၊ မေ၊ ငါ့အား၊
 မဏိ၊ ပတ္တမြားသည်၊ နိဗ္ဗတ္တတေ၊ ဖြစ်၏၊ မယှံ၊ ငါ့အား၊ အာလောကကာ
 ရကော၊ အလင်းကိုပြုတတ်သော၊ မဏိ၊ ပတ္တမြားသည်၊ နိဗ္ဗတ္တတေ၊ ဖြစ်
 ၏၊ ၊ မမ၊ ငါ့အား၊ ဝိဝိတ္တဝတ္ထာဘရဏာ၊ ဆန်းကြယ်သောအဝတ်တန်
 ဆင်ရှိကုန်သော၊ အာရုတ္တမဏိကုဏ္ဍဏာ၊ ဆင်အပ်သောပတ္တမြားနား
 ဧသင်းရှိကုန်သော၊ အာဇ္ဇာရပမ္ဘာ၊ ကျယ်သောမျက်မှောင်ရှိကုန်သော၊
 ဟသုဇာ၊ ပြုံးရွှင်သာယာဆိုတတ်စွာကုန်သော၊ သုသညာ၊ ကောင်း
 သောအမှတ်သည်၊ ရှိကုန်သော၊ တနုမဇ္ဈိမာ၊ စည်းသောခါးရှိကုန်သော၊
 မေ၊ ငါ၏၊ ပရိဂ္ဂဟာ၊ သိမ်းဆည်းအပ်ကုန်သော၊ ဆဋ္ဌာသီတိသဟာသာ
 နိ၊ ရှစ်သောင်း၊ ခြောက်ထောင် ကုန်သော၊ နာရိယော၊ မိန်းမတို့သည်
 နံဇ္ဇံ၊ အခါခပ်သိမ်း၊ မံ၊ ငါ့ကို၊ ပရိဝါရေန္တိ၊ ခြံရံကုန်၏၊ ၊ သောဝဏ္ဏ
 မယာ၊ ရွှေဖြင့်ပြီးကုန်သော၊ မဏိမယာ၊ ပတ္တမြားဖြင့်ပြီးကုန်သော၊ ထောဟိ
 တင်မယာ၊ ပတ္တမြားပြောက်ဖြင့်ပြီးကုန်သော၊ တထာ၊ ထိုမှတပါး၊ ပိဋန္တ
 နာ၊ တန်ဆာတို့သည်၊ ယဒိန္ဒယိ၊ အလိုရှိအံ့၊ သုကာတာ၊ ကောင်းစွာပြုအပ်
 ကုန်သော၊ တဏှာ၊ တဏှာတို့သည်၊ မေ၊ ငါ့အား၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ရမ္မာ၊
 နှလုံးမွေ့လျော်တွယ် ကောင်းကုန်သော၊ ကုဇ္ဇာဂါရာ၊ ရုထစ်မွန်းချွန်တို့
 သည်လည်းကောင်း၊ ဂုဟာ၊ ထိုင်းတို့သည်လည်းကောင်း၊ မဟာရဟံ၊ မြတ်
 သောသူတို့သာထိုက်သော၊ သယနဉ္စ၊ အိပ်ရာနေရာသည်လည်းကောင်း၊
 မမ၊ ငါ၏၊ သင်္ကပ္ပံ၊ အကြံကို၊ အညာယ၊ သိ၍၊ ယဒိန္ဒကံ၊ အလိုရှိတိုင်း၊
 နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏၊ ၊ ယေ၊ အကြင်သူတို့သည်၊ ဥပသုတံ၊ နားကြား
 ကောင်းသောအရပ်ကို၊ လောန္တိ၊ မုကုန်၏၊ တေသံ၊ ထိုသူတို့အား၊ ထာတာ၊
 အရတော်စွာ၊ သုယဒ္ဓဉ္စ၊ ကောင်းစွာလည်းရအပ်သတည်း၊ မနုဿဝနံ၊ လူတို့
 ၏၊ ပုညက္ခေတ္တံ၊ ကောင်းမှုတည်းဟူသောစေတီတည်း၊ သဗ္ဗပဏိနံ၊ အလုံး
 ရံသောသတ္တဝါတို့၏၊ ဩသမံ၊ ဆေးတည်း၊ ၊ ယောအဟံ၊ အကြင်ငါ
 သည်၊ နာယကံ၊ မြတ်စွာဘုရားကို၊ အဒက္ခံ၊ မြင်ပြီ၊ မယှမ္ပိ၊ ငါသည်လည်း၊
 ကမ္ပံ၊ ကောင်းမှုကံကို၊ သုကတံ၊ ကောင်းစွာပြုအပ်၏၊ ဝိနိပါတာ၊ အပါယ်
 သေးပါးမှ၊ ပရတ္တော၊ လွတ်သည်၊ အမ္ပိ၊ ဖြစ်၏၊ အစထံပဒံ၊ နိဗ္ဗာန်သို့၊

ပတ္တော၊ ချောက်သည့်အငြိမ်းဖြစ်၏။ ဒေဝတ္ထံ၊ နတ်ဖွဲ့ဖြစ်သော၊ အထ၊ ထိုမြို့၊ မာနုသံ၊ လူဖွဲ့ဖြစ်သော ယံယံ၊ ယာယံ၊ အကြင်အကြင်အဖြစ်ဖွဲ့၊ ဥပဇ္ဇာမိ၊ ဖြစ်ရ၏။ တတ္ထကတ္ထ၊ ထိုထိုအဖြစ်ဖွဲ့၊ ဝေန္တ၊ တက်ဝန်းကြွင်းမှ၊ သတ္တရတနံ၊ မှတနာချနစ်ပါးသည့်ဘော၊ နိ၊ ဖြစ်သန်၏။ မေ၊ ဝါ၊ အခါ၊ သဒါ၊ အခါ၊ သိဝိ၊ အာလောကော၊ အသင်းသတ်၊ ဟောတိ၊ ဖြစ်၏။ တာယေပမဏိပူဇာယ၊ ထိုပတ္တမြို့ပူဇော်ခြင်းကြောင့် သေလျှင်၊ သ၊ ဗွဒါ၊ စည်းစိမ်ချင်း၊ ဟာဂ္ဂိ၊ ဘိုး၊ အနုဘာတွာနံ၊ ခံစား၍၊ ဥာဏာယောကော၊ ဥာဏ်တော်တည်းကုသောအသင်းကို၊ ဒိဋ္ဌာ၊ မြင်အပ်ပြီ၊ အစလံပဒံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊ ချောက်သည့်အငြိမ်းဖြစ်၏။ အုတော၊ ဤကဗျကမ္မ၊ မှ၊ သတသဟယောကဗျကမ္မ၊ ကသိန်းထက်ဖွဲ့၊ ယံမဏိ၊ အကြင်ပတ္တမြားကို၊ အပူဇယံ၊ ပူဇော်ပြီ၊ တာဘာ၊ ထိုအခါမှ၊ ပထုကိ၊ စ၍၊ ဒုဂ္ဂကံ၊ ဒုဂ္ဂဘိဘဝကို၊ နာတိဇာနာမိ၊ မသိဘူး၊ ခုနံ၊ ဖလံ၊ နှိုင်းကျိုးသည်၊ မဏိပူဇာယ၊ ပတ္တမြားကိုပူဇော်ခြင်း၏ ဖလံ၊ အကျိုးတည်း။ မေတ္တံ၊ ဝါ၊ သည်းကိလေသာ၊ ကိလေသာတို့ကို၊ (၁)၊ အနာသဝေါ၊ အာသဝေါ၊ ဝိဟာရ၊ မီးနေရ၏။ မေ၊ ဝါ၊ ၏၊ အာဂဟံ၊ သ၊ ခြင်းသည့်၊ တ၊ စင်စင်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (၂)၊ သာသနံ၊ အဆုံးအမတော်တို့ကဟံ၊ ပြုအပ်ပြီ။ တောယော၊ သေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါ၊ တို့ကိုလည်းကောင်း၊ (၃)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ အုတ္တံ၊ ဤသို့လျှင်၊ အာယတ္တ၊ ရှည်သောသက်တော်ရှိသော၊ မဏိပူဇကောယော၊ မဏိပူဇကမထေရ်သည်၊ ဣမာ၊ ဝါ၊ ထာယော၊ ဤဝါထာယောကို၊ အဘာယိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ။ အုတိဗုဒ္ဓိန၊ နုတ္တံ၊ န၊ ဤသို့လောသဒ္ဓါအစဉ်အနက်အစဉ်နှင့်၊ မဏိပူဇကတ္ထေရော၊ မဏိပူဇကမထေရ်၏၊ ဒုတိယံ၊ ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံ သည်၊ သမတ္တံ၊ ပြီးပြီ။

၄၀-နန္ဒမာလိဝဂ်-၄၇၅-ဥတ္တာသတိကတ္ထေရအပဒါနံ၊

ကောသိ၊ ကာနာမ၊ ကောသိ၊ ကအမည်ရှိသော၊ ဘဂဝါ၊ မြတ်စွာဘုရားသည်၊ ဘဒါ၊ ထိုအခါ၊ ဝိတ္ထကု၊ ဝိတ္ထကုနှင့်တောင်ဖွဲ့၊ ဝေ၊ နေတော်မူ၏။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဗျ၊ ယိ၊ ဗျာနံ၊ ဝင်စားတော်မူထေရ်၏၊ ဗျာနရတော၊ ဗျာနံနှင့်မွေ့လျော်တော်မူ၏။ ရနိ၊ မြတ်စွာဘုရားသည်၊ ဝိဝေကောသိ၊ ရတော၊ သိတ်ငြိမ်ရာနှင့်မွေ့လျော်တော်မူ၏။ န၊ ဒီဂဏသုရက္ခတော၊ မိန်းမအ

ပေါင်းခြံရံလျက်၊ ဟိမဝန္တာ၊ ဟိမဝန္တာသို့၊ အာဇ္ဈာဝါဟောတွာ၊ သင်္ကင်၍၊
 ဝုတ္တု၊ မာသေ၊ လပြည့်နေ့၌၊ နန္ဒိမံ၊ အကု၊ ဝိ၊ အကောသိကံ၊ ကောသိကအမည်
 တော်ရှိသော၊ ဗုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဒ္ဓသံ၊ မြင်ပြီး၊ ဥက္ကာသတော၊ ဇိနွှား
 တရာတို့ကို၊ ဝဟောတွာ၊ ယူ၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ပရိပါရေ
 ထိ၊ ခြံရံပြီး၊ သတ္တဇ္ဇိန္ဒြိဝံ၊ ရန်ကုန်၊ နန္ဒိမံ၊ နန္ဒိမံ၊ နန္ဒိမံ၊ နန္ဒိမံ၊ နန္ဒိမံ၊ နန္ဒိမံ၊
 သည်၊ ဥက္ကာသတော၊ အဟံ၊ ငါသည်၊ အဒ္ဓမေန၊ ရှစ်ရက်၊ မြောက်သောနေ့၌၊
 အဂန္တိံ၊ သွားပြီး၊ သဗ္ဗန္တု၊ အလိုလိုပြစ်တော်မူသော၊ အပရာ၊ ဖိတ်၊ သူတ
 ပါးတို့သည်မအောင်အပ်သော၊ ဝုတ္တိတံ၊ ကြွတော်မူသော၊ ကောသိကံ၊ ကော
 သိကအမည်တော်ရှိသော၊ ဗုဒ္ဓံ၊ မြတ်စွာထုရားကို၊ ပသန္နိပိက္ခော၊ ကြည်ညို
 သောစိတ်ရှိသည်ဖြစ်၍၊ ဝုတ္တိတွာ၊ ရှိခဲ့၍၊ ကောသိကံ၊ တထင်သောဆွမ်းကို၊
 အဟံ၊ ငါသည်၊ အဒါထိ၊ လှူပြီး၊ နိဗ္ဗိဒိန္နု၊ လူနတ်ပြုဟောအခြေနှင့် မြှောက်ကိုအစိုး
 ရတော်မူသော၊ သောကဇေဋ္ဌ၊ သောကဇိအမှူးဖြစ်တော်မူသော၊ နရာသတော၊
 လူတို့ထက်မြတ်တော်မူသော၊ မြတ်စွာထုရား၊ တေနကဇ္ဇေန၊ ထိုကောင်းမှု
 ကံကြောင့်၊ တုထိတေကာယော၊ တုထိတာနတ်ပြည်၌၊ ဥဇ္ဇိ၊ ဖြစ်ရ၏၊ အနံ၊ ဖ
 လံ၊ အကျိုးသည်၊ ကောသိကံ၊ တထင်သောဆွမ်းအလှူ၏၊ ဖလံ၊ အ
 ကျိုးတည်း၊ နိဗ္ဗိဒိန္နု၊ နေ့၌ထည်းကောင်း၊ ဝုတ္တိန္ဒြိယည်း
 ကောင်း၊ အာသောကော၊ အတင်းသည်၊ မေ၊ ငါ့အား၊ သဒ္ဓါ၊ အခါခပ်သိမ်း၊
 ဟောတိ၊ ဖြစ်၏၊ သမန္တော၊ ထက်ဝန်းကျင်မှ၊ ယောဇနသတံ၊ ယူနေတာရာ
 တိုင်တိုင်၊ ကြာဘေးသန၊ အချောင်ဖြင့်၊ အဟံ၊ ငါသည်၊ ဖရာမိန္ဒ၊ ။ ဝုတ္တ
 ဝုတ္တု၊ သကပ္ပမိ၊ ငါဆဲ၊ ငါးကတ္တပတ်လုံး၊ စာတုရန္တော၊ ရဒ္ဓရားထေးစင်းအ
 ဆုံးတိုင်အောင်၊ ဝိဇိကာဝိ၊ အောင်အပ်ပြီးသောစင်သည်ရှိသော၊ ဇမ္ဗူမဏ္ဍ
 သာ၊ ဇမ္ဗူဒိပ်ကကျန်းလုံးကို၊ ဣဿရော၊ အစိုးမုသော၊ ဝုတ္တိ၊ ဝုတ္တိ၊ ဝုတ္တိ၊
 သည်၊ အဟံ၊ ငါသည်၊ အဟောထိ၊ မြင်ပြီး၊ တဒါ၊ ထိုအခါ၌၊ နန္ဒိမံ၊ နန္ဒိမံ၊
 ဖိတ်၊ ဝုတ္တိထင်းသော၊ သုဒ္ဓိန္ဒိတံ၊ ကောင်းစွာဖန်ဆင်းအပ်သော၊ မေ၊ ငါ၏၊ နဂ
 ရံ၊ မြို့သည်၊ အာသိ၊ ဖြစ်၏၊ တံ၊ သယောဇနအာယာမံ၊ အထွားယူနေသည့်
 ဆယ်ရှိ၏၊ ဝိတ္ထု၊ ရေနှင့်စိသဟိ၊ အနံယူနေနာနှစ်ဆယ်ရှိ၏၊ သောဘာဏ
 နာမ၊ သောဘာဏအမည်ရှိသော၊ နဂရံ မြို့သည်၊ ဝိသုကဇ္ဇေန၊ ဝိသုကြိုနတ်
 သားသည်၊ မာပိတံ၊ ဖန်ဆင်းအပ်၏၊ တံ၊ ထိုသောဘာဏပြည်ကြီးသည်၊ ဒသ
 သန္တဝိဝတ္တံ၊ အသံဆယ်ပါးဖြင့်မဆိတ်၊ သမ္ဘတာထသယောပိတံ၊ မောင်းကြေး
 နှင်နှင့်တကွဖြစ်၏၊ တမိနဂရေ၊ ထိုမြို့၌၊ ဝုတ္တိစာနွယ်သည်ထည်းကောင်း
 ကဋ္ဌဗ္ဗ၊ ထင်းသည်ထည်းကောင်း၊ မတ္တိကာစ၊ မြေညက်သည်ထည်းကောင်း

နတ္ထိ၊ မဂ္ဂိ၊ သဗ္ဗသောက္ခမယာယော၊ အလုံးစုံရှေ့ဖြင့်ပြီးသည်ဖြစ်၍သာလျှင်
နိစ္စကာလိကံ၊ အခါခပ်သိမ်း၊ ဇောတတေး၊ ထွန်းတောက်ပ၏။ စတုပါကာ
ရပရိက္ခိတ္တံ၊ တံတိုင်းထေးထပ်ရုံ၏။ တယော၊ သုံးထပ်သော တံတိုင်းတို့
သည်၊ မဏိမယာ၊ မြင့်မြင့်ပြီးကုန်သည်၊ အာသု၊ ဖြစ်ကုန်၏၊ ဝေမန္တေ၊ အထယ်
ခွဲကာလပန္နိစ၊ ထန်းပင်အစဉ်ကုန်သည်၊ ဝိသုကဗ္ဗေန၊ ဝိသု ကြိုနတ်သား
သည်၊ မာဝိတာ၊ ဖန်ဆင်းအပ်၏။ ဒေသယဟသ၊ ပေါက္ခရဉာ၊ တသောင်
သောနေကန်တို့နှင့်ပြည့်စုံ၏၊ ပရုရုပ္ပလဆာဒိတာ၊ ပရမေကြာဥပ္ပလ ကြာတို့
ဖြင့်ဖုံးလွှမ်းအပ်ကုန်၏။ ပုဏ္ဏာဒိကေဟိ၊ ကြာပုဏ္ဏာဒိကံတို့ဖြင့်၊ သဗ္ဗန္ဓာ၊
ဖုံးလွှမ်းကုန်၏။ နာနာဂန္ဓသမေရိတာ၊ အထူးထူးသောနေ့တို့ဖြင့်လျှင်၏။
ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနုရတေကပ္ပေ၊ ကိုးဆဲ့ထေးကမ္ဘာထက်၌၊ အဟံ
ဝါသည်၊ ယံဥက္ကံ၊ အကြင်မိမည်းကိုးစာရယ်၊ ဆောင်ပြီး၊ တတော၊ ထိုအခါ
မှ၊ ပာတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာသိ၊ မသိစဘူး၊ နှစ်ဖထံ၊
ဤအကျိုးသည်၊ ဥက္ကာသတိ၊ မိမည်းကိုဆောင်ခြင်း၏။ ဖထံ၊ အကျိုး
တည်း၊ မထ္ထံ၊ ဝါသည်၊ ကိသေသာ၊ ကိသေသာတို့ကို (ပ)၊ အနာသဝေါ
အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ဝါ၏။ အာဂတံ၊ ထာခြင်း
သည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောဇိသောထာခြင်းသည်၊ (ပ)၊ သာသနံ
အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စတသော၊ ထေးပါးကုန်သော
ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမ
တော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်
တော်ရှိသော၊ ဥက္ကာသတိကောထေရော၊ ဥက္ကာသတိကမထေရ်သည်၊ ဣ
မာဂါထာယော၊ ဤဂါထာတို့ကို၊ အာယသ္မာ၊ ရှည်ဆိုတော်မူ၏။ ဣ
တိဣဓိနာနုက္ကမေန၊ ဤသို့သာသနာ့အစဉ် အနက်အစဉ်ဖြင့်၊ ဥက္ကာသတိ
ကတ္ထေရော၊ ဥက္ကာသတိကမထေရ်၏၊ တတိယံ၊ ထူးချမြောက်သော၊ အပ
ဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၈-နန္ဒမာလိဝဂ်-၄၇၆-သုမနုဗိဇနိယတ္ထေရအပဒါနိ၊

ဝိပဿိနော၊ ဝိပဿိအမည်တော်ရှိသော၊ ဘဂဝတော၊ မြတ်စွာဘုရား၏၊
ပါဒပုတ္တမေ၊ သစ်ပင်မြတ်ဖြစ်သော၊ ဗောဓိယာ၊ ဗောဓိ၌၊ သုမနော၊ ဝမ်းမြော်
သည်ဖြစ်၍၊ ဗိဇနိံ၊ ယစ်ကို၊ ဂယျ၊ ယူ၍၊ ဗောဓိရတ္တံ၊ ဗောဓိမြတ်ကို၊ အဗိဇိ
ယပ်ခပ်ပြီး၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုရတေကပ္ပေ၊ ကိုးဆဲ့ထာကမ္ဘာ

ထက်၌၊ ဗေမိရတ္တမံ၊ ဗေမိမြတ်ကို၊ အဇိဇိံ၊ ယင်ခပ်ပြီ၊ တတော၊ ထိုအခါ၌၊
 ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတံဘဝကို၊ နာဘိ၊ အနာမိ၊ မထိစဘူး၊ ဣဒံဖလံ၊
 ဤအကျိုးသည်၊ ဝိဇနာယ၊ ယင်ခပ်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊
 မဗ္ဗံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဂေါ၊ အာသ
 ဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊
 ဝတာစင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ ထေးပါးလှန်သော၊ ပရိ
 သန္တိဒါစ၊ ပရိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ သုမနုဗိဇနိယောဝေချော၊ သုမနုဗိဇနိယ မထေရ်သည်၊
 ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ။
 ဣဘိဣမိနာနုက္ကမေန၊ ဤသို့သောသဒ္ဓါအမည်အနက်အစဉ်ဖြင့်၊ သုမနုဗိဇနိ
 ယတ္ထေရုဿ၊ သုမနုဗိဇနိယမထေရ်၏၊ စတုတ္ထံ၊ ထေးချမြောက်သော၊ အပ
 ဒါနံ၊ အပဒါနိသည်၊ သမတ္တံ ပြီးပြီ။ ။

၄၀-နန္ဒမာလိဝဂ်-၄၂၂-ကုမ္ဘာသဒါယကက္ခေရုအပဒါနိ၊

သေနာယ၊ ရှာဖွေခြင်း၌၊ စန္ဒေ၊ (ကြွတော်မူသော၊ ဝိပဿိဿ၊ ဝိပ
 ပဿိ အမည်တော်ရှိသော၊ မဟေသိနာ၊ မြတ်စွာဘုရား၏၊ ရိတ္တကံ၊ အ
 ချည်းနှီးသော၊ ပတ္တံ၊ သိတ်ကို၊ ဒိသ္မာန၊ မြင်၍ အဟံ၊ ငါသည်၊ ကုမ္ဘာသံ၊
 မုယောဆွမ်းကို၊ ပူရယိံ၊ ပြည့်စေပြီ။ ဣတော၊ ဤတဒ္ဓကန္တာမှ ကေနဂ
 တောကပ္ပေ၊ ကိုးဆဲ တကန္တာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဘက္ခံ၊ အကြင်
 ဆွမ်းကို၊ အဒဒိ၊ လှူပြီးတော့၊ ထိုအခါ၌၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတံဘဝကို
 နာဘိ၊ အနာမိ၊ မထိစဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ကုမာသဿ၊ မုယော
 ဆွမ်းကိုလှူချခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မဗ္ဗံ၊ ငါသည်၊ ကိလေ
 သော၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ
 ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတာစင်စစ်၊ သွာဂတံ၊ ကောင်း
 သောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။
 စတသေသာ၊ ထေးပါးလှန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါ တို့ကိုလည်း
 ကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ သို့ဤ
 လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကုမ္ဘာသဒါယကက္ခေရု

၄၈-နန္ဒမာလိဝဂ်-၄၇၇-ကုမ္မာသဒါရကဏ္ဍေရအပဒါနံ၊ ၂၉၃

ရော၊ ကုမ္မာသဒါယကမထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣဓိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ကုမ္မာသဒါယ ကဏ္ဍေရဿ၊ ကုမ္မာသဒါယကထေရ်မ၏၊ ပဉ္စဝံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၈-နန္ဒမာလိဝဂ်-၄၇၈-ကုသဋ္ဌကဒါယကဏ္ဍေရအပဒါနံ၊

ဗြဟ္မဏဿ၊ မကောင်းမှုမှအပြုပြီးသော၊ ဝပိမတော၊ သုံးအပ်ပြီးသောဝိသဟိတင်းရှိသော၊ ကဿပဿ၊ ကဿပအမည်တော်ရှိသော၊ ဘကတော၊ မြတ်စွာဘုရားအား၊ ပဿန္တိတ္ထော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သောစိတ်ရှိသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ ကုသဋ္ဌကံ၊ စာရေးတံဆွမ်းရှစ်ဝတ်ကို၊ အဒါထံ၊ လှူပြီ။ ဣမသ္မိံယဝကပ္ပသ္မိံ၊ ဤဘဒ္ဒကပ်ဋ္ဌသာယျင်၊ အဟံ၊ ငါသည်၊ ကုသဋ္ဌကံ၊ စာရေးတံဆွမ်းရှစ်ဝတ်ကို၊ အဒါထံ၊ လှူပြီ။ တတော၊ ထိုအခါမှ၊ ပသုတိ၊ စ၍၊ ဒုဂ္ဂတံ၊ ဒုဂ္ဂတံဘဝကို၊ နာဘိဇာနာမ်၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ကုသဋ္ဌကဿ၊ စားရေးတံဆွမ်းရှစ်ဝတ်ကိုလှူခြင်း၏၊ ပလံ၊ အကျိုးတည်း။ ဣမသ္မိံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို(ပ)၊ အနာသဝေါ၊ အာသဝေါမရှိတံ၊ ဝိဟု၊ ရှုမိ၊ နေရ၏။ မေငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စဘသော၊ ထေးပါးကုန်သော၊ ပနိသန္တိဒါ၊ ပနိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ လိုက်နာရပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကုသဋ္ဌကဒါယကောထေရော၊ ကုသဋ္ဌကဒါယက မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣဓိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ကုသဋ္ဌကဒါယ ကဏ္ဍေရဿ၊ ကုသဋ္ဌကဒါယကမထေရ်၏၊ ဆဋ္ဌံ၊ မြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၈-နန္ဒမာလိဝဂ်-၄၇၉ ဝိရိပုန္နာဂိယတ္ထေရအပဒါနံ၊

သောဘိတောနာမ၊ သောဘိတအမည်တော်ရှိသော၊ သမ္ပုဇ္ဈေါ၊ မြတ်စွာဘုရားသည်၊ တဒါ၊ ထိုအခါ၌၊ ဝိတ္တကုဓု၊ ဝိတ္တကုဓုတော်၌၊ ဝပိ၊ နေတော်

မူ၏၊ ဂိရိပုဏ္ဏဝံ၊ တောင်ပုဏ္ဏညက်ပန်းကို၊ ဂဟေတွာ၊ ယု၍၊ သယမ္ပ၊ မြတ်
 စွာတုရားကို၊ အဘိပူဇယိ၊ ပူဇော်ပြီး၊ အတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနန္ဒ
 ဝုတေ၊ ကပ္ပ၊ ကိုးဆွဲကေးကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ ဗုဒ္ဓံ၊ မြတ်စွာ
 တုရားကို၊ အဘိပူဇယိ၊ ပူဇော်ပြီး၊ တတော၊ ထိုအခါမှ၊ ပတုဘိ၊ စ၍၊ ဒုပ္ပတိံ၊
 ဒုဂ္ဂဘိဘဝကို၊ နာဘိဇာနံ၊ မိ၊ မယိစဘူ။ အိဒံဗလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာ
 ယ၊ တုရားကိုပန်းပူဇော်ခြင်း၏၊ ဗလံ၊ အကျိုးတည်း။ မယျံ၊ ငါသည်၊
 ကိလေသာ၊ ကိလေသာသာဟိကို(ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဘရာ
 မိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
 ကောင်းသောလာခြင်းသည်၊ (ပ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်
 ပြီး၊ စတုသော၊ လေးပါးတုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်း
 ကောင်း(ပ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ အတ္ထံ၊ ဤ
 သို့ထွက်အာသယံ၊ ရှည်သောသက်တော်ရှိသော၊ ဂိရိပုဏ္ဏဝံ၊ ဂဟေထေရော၊
 ဂိရိပုဏ္ဏဝံ၊ မထေရ်သည်၊ အာဂါယာသော၊ ဤဂါထာဟိုကို၊ အဘာ
 ထိတ္ထ၊ ရွတ်ဆိုတော်မူပြီး၊ အတိအဓိနာနုတ္တမေန၊ ဤသို့သာသနာအစဉ်
 အနက်အစဉ်၌၊ ဂိရိပုဏ္ဏဝံ၊ သတ္တေ၊ ဂိရိပုဏ္ဏဝံ၊ မထေရ်၏၊ သတ္တံ၊
 ခုနစ်ခုမြောက်သော၊ အပဒါနံ၊ အာဒါနံသည်၊ သမတ္တံ၊ ပြီးပြီး။

၄၀-နန္ဒမာလိဝဂ်-၄၀၀-ဝလ္လိက၊ ရဟန်းအာပဒါနကတ္ထရအပဒါန

သုမနောနာမ၊ သုမနအမည်တော်ရှိသော၊ ဗုဒ္ဓေါ၊ မြတ်စွာတုရားသည်၊
 တက္ကရာယံ၊ တက္ကရာဇ်၌၊ ယဒါ၊ အကြင်အခါ၌၊ ဝလိ၊ နေတော်မူ၏၊ တဒါ၊
 ထိုအခါ၌၊ ဝလ္လိက၊ ရဟန်း၊ နန္ဒမာလိ၊ နန္ဒမာလိ၊ နဂတ္ထံ၊ ယု၍၊ သယမ္ပ၊ သာ၊ မြတ်စွာ
 တုရားအား၊ အဘိ၊ ငါသည်၊ အဒါယိ၊ ရှုပြီး၊ အတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ကေ
 တိ၊ သေ၊ ကပ္ပ၊ သိုးဆွဲကေးကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဗလံ၊ အကြင်
 အဘိ၊ ကိုးအဒိ၊ ရှုပြီး၊ တတော၊ ထိုအခါမှ၊ ပတုဘိ၊ စ၍၊ ဒုပ္ပတိံ၊ ဒုဂ္ဂဘိဘဝ
 ကို၊ နာဘိဇာနံ၊ မိ၊ မယိစဘူ။ အိဒံဗလံ၊ ဤအကျိုးသည်၊ ဗယဒါနုသ၊ သစ်
 သီးအလှူ၏၊ ဗလံ၊ အကျိုးတည်း။ မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေ
 သာဟိကို(ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဘရာမိ၊ နေရ၏။ မေ၊
 ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာ
 ခြင်းသည်၊ (ပ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး။
 စတုသော၊ လေးပါးတုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်း

၄၈-နန္ဒမာလိဝဂ်-၄၈၀-ဝလ္လိကာရမသဒါယကတ္ထေရအပဒါနံ၊ ၂၆၅

ကောင်း၊(ပ)၊သာသနံ၊အဆုံးအမပေသ်ကို၊ ကတံ၊ပြုအပ်ပြီ၊ ၊အတ္ထံ၊ဤ
သို့၊သျှင်၊အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဝလ္လိကာရမသဒါယ
ကော၊ထေရော၊ဝလ္လိကာရမသဒါ ယကမထေရ်သည်၊ ဣမာဂါထာယော၊ဤ
ဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ၊ ၊အုဘိအုမိနာနုတ္တမေန၊
ဤသို့သောအစဉ်ဖြင့်၊ဝလ္လိကာရမသဒါယကတ္ထေရော၊ ဝလ္လိကာရမသဒါ
ကမထေရ်၏၊ အပ္ပမံ၊ရှစ်ခုမြောက်သော၊ အပဒါနံ၊အပဒါနံသည်၊သမတ္တံ၊
ဖြိုဖြို ။

၄၈-နန္ဒမာလိဝဂ်-၄၈၀-ပါနမိဒါယကတ္ထေရအပဒါနံ၊

ထောကဇေဋ္ဌော၊ထောက၏အမှူးဖြစ်တော်မူသော၊နရာသတော၊လူကို
ထက်မြက်တော်မူသော၊ အနောမဒယိတာဂေါ၊ အနောမဒယိမြတ်စွာဘု
ရားသည်၊ဒိဝါ၊နေ့အခါ၌၊ဝိဟာရော၊ ကျောင်းတော်မှ၊နိက္ခမ္မံ၊ထွက်တော်မူ
၍၊စက္ခုမာ၊မြတ်စွာဘုရားသည်၊ပထံ၊ခရီးသို့၊ အာမုဟိ၊ကြွသွားတော်မူ၏။
သုကတံ၊ ကောင်းစွာပြုအပ်သော၊ပါနမိံ၊ ဘိနပ်ကို၊ ဂတ္ထ ယု၍၊အဟံ၊ငါ
သည်၊အဇ္ဈာနံ ၊အစွန်ရှည်သောခရီးသို့၊ ပနိပဇ္ဇိံ၊သွားပြီ ။ တတ္ထံ၊ထိုအရပ်၌၊
ဗဟိတံ၊ ရွှေကျင်ကြွတော်မူသော၊ စာရေသနံ၊ ရှုချင်စဘွယ်ရှိသော၊
သမ္ပုဇ္ဈံ၊မြတ်စွာဘုရားကို၊အဒ္ဓယာသိံ၊မြင်ပြီ၊ ။ သ ကံ၊ပိတ္တံ၊မိမိတ်ကို၊
ပသာဒေတွာ၊ကြည်ညိုစေ၍၊ပါနမိံ၊ဘိနပ်ကို၊နိဟာရိတွံ၊န၊ထုတ်၍၊ပါဒမူ
ထေ၊မြေတော်ချင်း၌၊ ဋ္ဌပေတွံ၊န၊ ထား၍၊အုဒံဝစနံ၊ဤစကားကို၊ အဖြေပိံ၊
ချော့က်ပြီ၊ ။မ၊ဘာဝိရ၊ ကြီးသောထုံထရှိတော်မူသော၊ သုဂတိန္ဒ၊
ကောင်းသောအလောင်းကိုပေးတော်မူသော၊ဝိနာယက၊မြတ်စွာဘုရား၊အဘိ
ရုဘ၊စီးတော်မူပါလော၊ အုတော၊ ဤဘိနပ်အလှူ၏၊ပထံ၊ အကျိုးကို၊ထ
ဘိသာဒိ၊ ရလိုပါ၏၊ မေ၊ အကျွန်ုပ်အား၊ သောအတ္ထော၊ ထိုအကျိုး
သည်၊ သမိဇ္ဈတု၊ပြည့်စုံပါစေသော၊ အုဘိအုဒံဝစနံ၊ဤသို့သောစကားကို၊
အဖြေပိံ၊ချော့က်၏၊ ထောကဇေဋ္ဌော၊ ထောက၏အမှူး ဖြစ်တော်မူသော။
နရာသတော၊လူကိုထက်မြက်တော်မူသော၊ အနောမဒယိတာဂေါ၊အနော
မဒယိ မြတ်စွာဘုရားသည်၊ ပါနမိံ၊ ဘိနပ်ကို၊ အဟိရုဟိတွာ၊ စီး၍၊
အုဒံဝစနံ၊ဤစကားကို၊ အဖြေပိံ၊မိန့်တော်မူပြီ၊ ။ယော၊အကြင်သူသည်၊
ပသာဒံ၊ ကြည်ညို သည်ဖြစ်၍၊ သေဟိပါဏိဘိ၊ မိမိလက်တို့ဖြင့်၊ မေ၊
ငါဘုရားအား၊ ပါနမိံ၊ ဘိနပ်ကို၊ အဒဒိံ၊လှူ၏၊ တံ၊ထိုသူကို၊ အဟံ၊ငါ

ထုရားသည်၊ ကိတ္တယိဿာမိ၊ ကြားအံ့၊ ဘာသာတော၊ ဟောတော်မူသော၊
မမ၊ ငါ၏၊ ဝစနံ၊ စကားကို၊ သုဏာယ၊ နာကြကုန်လော့၊ ဗုဒ္ဓသာ၊ မြတ်
စွာထုရား၏၊ ဝိနံ၊ စကားတော်ကို၊ အညာယ၊ သိ၍၊ သဗ္ဗေ၊ အလုံးစုံကုန်
သော၊ ဒေဝါ၊ နတ်တို့သည်၊ ဥဒဂ္ဂမိတ္တာ၊ တက်ကြွသောစိတ်ရှိကြကုန်သည်
ဖြစ်၍၊ သုမနာ၊ ဝမ်းမြောက်ကြကုန်သည်ဖြစ်၍၊ ဝေဒဇာတာ၊ နှစ်သက်
ကြကုန်သည်ဖြစ်၍၊ ကတဂ္ဂဓီ၊ ချီးသောလက်အုပ် ရှိကြကုန်သည်ဖြစ်၍၊
သမာဂတာ၊ စည်းဝေးကြကုန်၏၊ အယံ၊ ဤသူသည်၊ ပါနဗိနံ၊ ဘိနင်တို့
ကို၊ ပဒါနေန၊ ဣခြင်းကြောင့်၊ သုဝိဇော၊ ချမ်းသာသည်၊ တဝိဿတိ၊ ဖြစ်
လတ္တံ့၊ ဗုဒ္ဓပညာ၊ သက္ကတ္တုဗ္ဗ၊ ငါးဆယ့်ငါးကြိမ် တိုင်တိုင်သည်၊ ဒေဝ
ရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ ကရိဿတံ၊ ပြုလတ္တံ့၊ သဟာသ၊ ကွတ္တံ၊
အကြိမ်တထောင် တိုင်တိုင်၊ စက္ကဝတ္တိ၊ စကြာစုတနာကို လည်စေတတ်
သော၊ ရာဇာစ၊ စကြာမင်းသည်လည်း၊ ဘာဝဿတံ၊ ဖြစ်လတ္တံ့၊ ဝိပုလံ၊ ပြန်
ပြောသော၊ ပဒေသရန္တံ၊ ပဒေသရတ်မင်း၏ အဖြစ်သည်၊ ဝဏနုတော၊
ဝဏန်းအရေ အတွက်အားဖြင့်၊ အသင်္ခယံ၊ မရေတွက်နိုင်၊ ဣဇော၊
ဤဘဒ္ဒကမ္ဘာမှ၊ အပရိမေယျ၊ မရေတွက်နိုင်သောတာသင်္ချေနှင့်ကမ္ဘာ
လိနံ၊ ထက်နှိုက်ကွေးဘဒ္ဒကပ်နှိုက်၊ ဩက္ကာကကုလသမ္ဘဝေါ၊ တတိယ ဩက္ကာ
ကမင်းမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမ
အမည် ရှိသော၊ သက္ကာ၊ မြတ်စွာထုရားသည်၊ ထောကော၊ ထောကန္တံ၊
ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တဿ၊ ထိုမြတ်စွာထုရား၏၊ ဝေဗ္ဗသု၊ သဟ်ပါး
သောကရားတို့၌၊ ဒေါယာဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သောသား
သည်၊ ဓမ္မနိဗ္ဗိတော၊ တရားသည် ဘန်ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊
သဗ္ဗာသဝေ၊ အလုံးစုံသောအာသဝေါတရားတို့ကို၊ ဗရိညာယ၊ ပိုင်းခြား၍၊
အနာသဝေါ၊ အာသဝေါ မရှိသည်ဖြစ်၍၊ နိဗ္ဗာယိဿတိ၊ နိဗ္ဗာန်ယူဆိမ်း
ငြိမ်းရလတ္တံ့၊ ဒေဝလောကေဝါ၊ နတ်ပြည်၌လည်းကောင်း၊ မနုဿေဝါ၊
လူပြည်၌လည်းကောင်း၊ ပုညာဝါ၊ ကောင်းမှုရှိသောသူသည်၊ နိဗ္ဗတ္တိဿတိ၊
ဖြစ်လတ္တံ့၊ ဒေဝယာနပမိုသာဝဂံ၊ နတ်ယာဉ်နှင့်တူသော၊ ယာနံ၊ ယာဉ်ကို၊
ပမိုသာဝိဿတိ၊ ရလတ္တံ့၊ ပါသာဒါ၊ ပြာသာဒ်သည်၎င်း၊ ဝိဝိကာ၊ ထန်းစင်
သည်လည်းကောင်း၊ ဝတ္ထံ၊ ပေါင်းချုပ်သည်လည်းကောင်း၊ သမလင်္ကီ
တာ၊ အညီအညွတ်တန်ဆာဆင်ကုန်သော၊ ဟတ္ထိနော၊ ဆင်တို့သည်လည်း
ကောင်း၊ အာဇေညသံယုက္ကာ၊ အာဇနည်း မြင်းကကုန်သော၊ ရုထာဝါ၊
ရုထားတို့သည်လည်းကောင်း၊ သဒါ၊ အခါခပ်သိမ်း၊ မေ၊ ငါအားပါတူတ

ဝန္တိ၊ ထင်ရှားဖြစ်ကုန်၏။ အဂါရာ၊ အိမ်မှ၊ နိက္ခမန္တေ၊ ပိ၊ ထွက်သော်
 ထည်း၊ မေထေန၊ ရထား၊ ဖြင့်၊ အဟံ၊ ငါသည်၊ နိက္ခမံ၊ ထွက်ပြီး၊ ကေသေသု၊ ဆံ
 တို့ကို၊ သိန္ဒမာနေသု၊ ဖြတ်ကုန်သည်ရှိသော်၊ အယုဟတ္ထံ၊ အရဟတ္ထ၊ ဖိုလ်သို့၊
 အပါပုဏိံ၊ ရောက်ပြီး၊ မေတ္ထံ၊ ငါအား၊ ထာဘာ၊ ရထေဝံစွ၊ မေ၊ ငါအား၊
 သုသဒ္ဓံ၊ ကောင်းစွာရအပ်သတည်း၊ ဝါဏိဇံ၊ ကုန်သွယ်ခြင်းကို၊ သုပယော
 ဇိတံ၊ ကောင်းစွာယှဉ်အပ်၏။ ကေတံ၊ တရသော၊ ပါနမိံ၊ ဘိနပ်ကို၊ ဒတွာ
 န၊ လှူ၍၊ အဝလံပဒံ၊ နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်သည်၊ အဋ္ဌိ၊ ဖြစ်၏။
 ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ အပ္ပရိမေပေဉ္စကပ္ပေ၊ မရေတွက်နိုင်သောတသစဉ့်
 နှင့်ကမ္ဘာတစ်နီးထက်၌၊ အဟံ၊ ငါသည်၊ ယံပါနမိံ၊ အကြင်ဘိနပ်ကို၊ အဒါ
 သိံ၊ လှူပြီး၊ ထတော၊ ထိုအခါမှ၊ ပတုကံ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတံဘဝကို၊ နာထိဇာ
 နာမိ၊ မထိစာဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ပါနမိံ၊ ဘိနပ်အလှူ၏၊ ပလံ၊ အ
 ကျိုးတည်း၊ မေတ္ထံ၊ ငါသည်၊ ကိလေသ၊ ကိလေသတို့ကို၊ (ပ)၊ အနာ
 သဝေါ၊ အာသဝေါမရှိဘဲ၊ ဝိတရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာတေ၊ လာခြင်း
 သည်း၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်(ပ)၊ သာသနံ၊
 အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စတသော၊ ထေးပါးကုန်သော၊
 ပဋိသန္တိဒါစ၊ ပဋိသန္တိဒါ တို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣ
 မေပိမောက္ခာပိစ၊ ဤပိမောက္ခတို့ကိုလည်းကောင်း၊ ဆလ္လာဘိညာ၊ ခြောက်
 ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတော၊ မျက်မှောက်ပြု
 အပ်ကုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
 အပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယုသ္မာ၊ ရှည်သောသက်တော်ရှိသော၊
 ပါနမိဒါယကောထေရော၊ ပါနမိဒါယကမထေရ်သည်၊ ဣမာဂါထာယော၊
 ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣမိနာနုတ္တမေန၊
 ဤသို့သောသဒ္ဓါအစဉ်အနက်၌ဖြင့်၊ ပါနမိဒါယကတ္ထေရဿ၊ ပါနမိဒါယ
 ကမထေရ်၏၊ နဝမံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
 ပြီးပြီ။ ။

၄၈-နန္ဒမာလိဝဂ်-၄၈၂-ပုဋိနစက်မိယတ္ထေရအပဒါနံ၊

အရုညေ၊ မင်းမရှိသော၊ ကာနနေ၊ ဟော၌၊ အဟံ၊ ငါသည်၊ မိဂထု ခွါ၊ သား
 မူဆိုးသည်၊ ပုရေ၊ ရှေး၌၊ အာသိံ၊ ဖြစ်ပြီး၊ ဝါတမိဂံ၊ သမင်ပျံကို၊ ဝေပသန္တော၊
 ရှာဖွေသည်ရှိသော်၊ အဟံ၊ ငါသည်၊ စကံဇံ၊ စကြိုကို၊ အဒ္ဓသံ၊ မြင်ပြီး၊ ဥစ္ဆိဂံ

ပုဂ္ဂိုလ်တို့၏ပိုက်ခွဲသံကို၊ ဂဟဉ္စ၊ ယုဉ္စ၊ သိရိမတော၊ ကြက်သရေမှီတော်မူသော၊ သုဂတဿ၊ မြတ်စွာထုရား၏၊ စက်မ၊ စကြိုဉ္စ၊ ပဿန္တိတ္ထော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ပမ်းမြောက်သည်ဖြစ်၍၊ အဟံ၊ ငါသည်၊ ဩကိရိ၊ ကြံပြီ။ ။

အတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကတိံ သေကပွေ၊ သုံးဆဲ၊ တကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊ ပုဂ္ဂိုလ်တို့၊ ဩကိရိ၊ ကြံပြီ။ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဣဂ္ဂတိ၊ ဣဂ္ဂတိဘဝကို၊ နဘိဇာနာမိ၊ မသိစတုံး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ပုဂ္ဂိုလ်တို့၊ သံ၊ သံ၊ အတ္ထုဇ္ဈိ၊ ပထမ၊ အကျိုးတည်း။ ။ မဟဉ္စ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ ။ မေ၊ ငါ၏၊ အာဂတံ၊ သာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောသာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမထေရ်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ စတသေသာ၊ လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါဝ၊ ပဗ္ဗိသန္တိဒါဝတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမထေရ်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။

ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ပုဂ္ဂိုလ်တို့၏ ယောထေရော၊ ပုဂ္ဂိုလ်တို့၏ယောထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါ အစဉ် အနက် အစဉ်ဖြင့်၊ ပုဂ္ဂိုလ်တို့၏ယောထေရ်သည်၊ ပုဂ္ဂိုလ်တို့၏ယောထေရ်၏၊ ဒသမံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

ဥဒ္ဓါနံ၊ ဥဒ္ဓါနံ၊ ကာ၊ နုဠမာလိ၊ နုဠမာလိယမထေရ်၊ မဏိဒဒေါ၊ မဏိဒါယကမထေရ်၊ ဥက္ကာသတိက၊ ဥက္ကာသတိကဒါယကမထေရ်၊ ဝိဇ္ဇနံ၊ သုမနဇိဇ္ဇနံ၊ သမထေရ်၊ ကုမ္ဘာသဉ္စ၊ ကုမ္ဘာသဒါယကမထေရ်၊ ကုသဉ္စဉ္စ၊ ကုသဉ္စဒါယကမထေရ်၊ ဝိရိပုန္နာဂိယောပိစ ဝိရိပုန္နာဂိယမထေရ်၊ ဝဠိကာရာ၊ ဝဠိကာရဗလဒါယကမထေရ်၊ ပါနမိဒေါ၊ ပါနမိဒါယကမထေရ်၊ အထေသာ၊ ထိုမှတပါး၊ ပုဂ္ဂိုလ်တို့၏ယောထေရ်၊ ပုဂ္ဂိုလ်တို့၏ယောထေရ်၊ ဝိဘာဝိဟိ၊ ပညာရှိတို့သည်၊ ဂဏိတာယော၊ ရေတွက်အပ်ကုန်သော၊ ဂါယာယော၊ ဂါယာတို့သည်၊ ပဉ္စနုပုတိ၊ ကိုးဆဲ၊ ငါးဂါယာတို့တည်း။ ။ အဠုစက္ကာတိသမော၊ လေးဆဲ၊ ရှစ်ခုမြောက်သော၊ နုဠမာလိဝဂ္ဂေါ၊ နုဠမာလိဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။



၄၉-ပံသုကူလဝဂ်-၄၈၃-ပံသုကူလသညကတ္ထေရအမဒါနံ၊ ၂၉၉

၄၉-ပံသုကူလဝဂ်-၄၈၃-ပံသုကူလသညကတ္ထေရအမဒါနံ၊

သံသယံ။ အသိုလိုဖြစ်တော်မူသော၊ အဂ္ဂပုဂ္ဂလော၊ မြတ်သောပုဂ္ဂိုလ်ဖြစ်
တော်မူသော၊ တိသောနာမ၊ တိသမာဓမ္မာတော်ရှိသော၊ ဘဝဝါ၊ မြတ်စွာ
ဘုရားသည်၊ အာသိ၊ ဖြစ်တော်မူ၏၊ ပံသုကူလံ၊ ပံသုကူလသင်္ကန်းကို၊ ဣပေတွာ
န၊ ထား၍၊ ဇိနော၊ မြတ်စွာဘုရားသည်၊ ဝိဟာရံ၊ ကျောင်းသို့၊ ပါဝိသိ၊ ဝင်
တော်မူ၏၊ ဝိနတံ၊ သက်တင်ရေးသို့ညွတ်ကွေးသော၊ ဓနံ၊ လေးကို၊ အာ
ဒါယ၊ ယူ၍၊ အဘံ၊ ငါသည်၊ ဘက္ခတ္တာယ၊ အစောအလို၌၊ စရိ၊ ထွည့်လည်ပြီ
မဏ္ဍလဂ္ဂံ၊ သန်ချက်ကို၊ ဂဟေတွာန၊ ယူ၍၊ အဟံ၊ ငါသည်၊ ကာနံ၊ တော
သို့၊ ပါဝိသိ၊ ဝင်ပြီ၊ တတ္ထ၊ ထိုတောအရပ်၌၊ ခုမက္ခေ၊ သစ်ပင်ဖျား၌၊ လပိ
တံ၊ ကပ်ပြီသော၊ ပံသုကူလံ၊ ပံသုကူလသင်္ကန်းကို၊ အဒ္ဓသံ၊ မြင်ပြီ၊ တဒါ၊ ထို
အခါ၌၊ စာပံ၊ လေးကို၊ တတ္ထေဝ၊ ထိုအရပ်၌သာလျှင်၊ နိက္ခိပ္ပ၊ ချ၍၊ အဇ္ဈလိ၊
လက်ဆုပ်ကို၊ သိရေး၊ ဦးခေါင်း၌၊ ကတူာန၊ ထားသည်ကိုပြု၍၊ ပထမ
စိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊
ဝိပုဏ္ဏယစ၊ ပြန်ပြောသည်လည်းဖြစ်သော၊ ဝိတိယာ၊ ဝိတိဖြင့်၊ ဗုဒ္ဓသေဋ္ဌံ၊
ဘုရားမြတ်ကို၊ သရိတွာန၊ အောက်မေ့၍၊ ပံသုကူလံ၊ ပံသုကူလသင်္ကန်းကို၊
အဘံ၊ ငါသည်၊ အဝန္တိ၊ ရှိခိုးပြီ၊ ဣတော၊ ဤတန္ဒကမ္ဘာမှ၊ ဧနုဒုတေကပ္ပေ
ကိုးဆဲ၊ နှစ်ကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊ အဝန္တိ၊ ရှိခိုးပြီ၊ တတော၊ ထိုအခါ
မှ၊ စဘုဘိ၊ စ၍၊ ဒုဂ္ဂဘိ၊ ဒုဂ္ဂဘိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံပထံ၊
ဤအကျိုးသည်၊ ဝန္တုနာယ၊ ရှိခိုးခြင်း၏၊ ပထံ၊ အကျိုးတည်း၊ မတ္တံ၊ ငါ
သည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာဝိတာ၊ ဖုတ်မြိုက်အပ်ကုန်ပြီ၊
သဗ္ဗေ၊ ခပ်ထိမ်းကုန်သော၊ ဘဝါ၊ ကဝတို့ကို၊ သမူဟာ၊ ပပတ်နုတ်အပ်ကုန်ပြီ၊
နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊ မြတ်၍၊ ဝိဟာရ
တိဣာ၊ နေသကဲ့သို့၊ အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟာရာမိ၊ နေ၏၊
ဂေါ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွားဂတံ၊ ကောင်းသော
လာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓသာ၊ မြတ်စွာဘုရား၏၊
သန္တိကော၊ အထံတော်၌၊ တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊
အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓသာ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမ
တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ
စ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာဝိ
စ၊ ဤဝိမောက္ခာတို့ကိုလည်းကောင်း၊ ဆဋ္ဌာဘိညာစ၊ ခြောက်ပါးသောအဘိ

ညာဉ် ဘိုကိုထည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓသာ
 မြတ်စွာထုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကထံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊
 ဤ သို့သျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ပံသုကူလသညကော
 ထေးရား၊ ပံသုကူလ သညကမထေရ် သည်း၊ ဣမာဟံ၊ ထာယော၊ ဤဂါထာ
 တို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ၊ ။ ဣကိဣမိနာနုတ္တမေန၊ ဤသို့
 သော ဗုဒ္ဓ၊ အဓဉ် အနက်အဓဉ်မြင့်၊ ပံသုကူလသညကမတ္ထေရ်သာ၊ ပံသုကူလ
 သညကမထေရ်၏၊ ပဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
 ပြီးပြီ၊ ။

၄၉-ပံသုကူလဝဂ်-၄၈၄-ဗုဒ္ဓသညကတ္ထေရ်အပဒါနံ၊

အဇ္ဈာယကော၊ ဗေဒင်ကိုသရဇ္ဈာယ်တတ်သော၊ မန္တရော၊ ဗေဒင်ကို
 ဆောင်းသော၊ တိတ္ထံ ဂေဒါနပါရဂူ၊ ဗေဒင်သုံးကျမ်းဆုံးခမ်းရောက်သော
 သနိဗဗ္ဗကေဓုကော၊ အဘိဓာန်ကျမ်းအလင်္ကာကျမ်းနှင့် တက္ကသော၊
 သက္ကတေ၊ သာဓုဒရိကလက္ကတာကျမ်း၌လည်းကောင်း၊ ဣတိဟာသေစ
 ဣတိဟာသကျမ်း၌လည်းကောင်း၊ ပါရဂူ၊ ကမ်းတဖက်သို့ရောက်၏၊ ။
 နဒိဗေတပဓိဘာဂါ၊ မြစ်ရေကဲ့သို့သျှင်မြန်သော၊ တဒါ၊ ထိုအခါ၌၊ မေ၊ ဝါ
 ၏၊ သိသာ၊ တပည့်တို့သည်၊ အာယန္တိ၊ လာကုန်၏၊ အဟံ၊ ဝါသည်၊ တေသံ၊
 ထိုသူ ဘိုအား၊ ရက္ခိဒိဝံ၊ နေ့ညဉ့်ပတ်လုံး၊ အတန္ဒိတော၊ မပြင်းမရိတ်၊ မန္တံ၊
 ဗေဒင်ကို၊ ဝါစေမိ၊ ရု၏၊ ။ တာဝဒေ၊ ထိုခဏ၌၊ သိဒ္ဓတ္ထောနာမ၊ သိဒ္ဓတ္ထအ
 မည်ရှိသော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ထောကော၊ ထောက၌၊ ဥပုဇ္ဈိ၊ ပွင့်
 တော်မူ၏၊ တမန္တကာရံ၊ မောဟတည်းဟူသော အဓိကံကို၊ နာသေတွာ၊
 ဖျက်ဆီး၍၊ ဥာဏာသေကံ၊ ဥာဏ်တော်တည်းဟူသော အထင်းကို၊ ပဝတ္ထ
 ယိ၊ ဖြစ်စေတော်မူ၏၊ ။ မမ၊ ဝါ၏၊ အညတရော၊ တယောကံသော၊
 သိသော၊ တပည့်သည်၊ မေ၊ ဝါ၏၊ သိသာနံ၊ တပည့်တို့အား၊ သော
 သိသော၊ ထိုတပည့်သည်၊ ကထေသိ၊ ကြား၏၊ တေ၊ ထိုတပည့်တို့သည်၊
 တေမတ္ထံ၊ ထိုအကြောင်းကို၊ သုတွာန၊ ကြား၍၊ တဒါ၊ ထိုအခါ၌၊ မမ၊ ဝါ
 အား၊ အာရောစေသံ၊ ပြောကြားကြကုန်၏၊ သမ္ပုဗ္ဗ၊ ခပ်သိမ်းသောတရား
 တို့ကိုသိကော်မူသော၊ ထောကနာယကော၊ ထောကကိုနိဗ္ဗာန်သို့ ဆောင်
 တော်မူကတ်သော၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ထောကော၊ ထောက၌၊
 သမုပ္ပန္နာ၊ ပွင့်တော်မူ၏၊ ဇနာ၊ လူအပေါင်းသည်၊ တာ၊ ။ ထိုမြတ်စွာ

ထုရားအား၊ အနုဝတ္တတိ၊ အတုလိုက်၍ကျင့်ကုန်၏၊ အမှံ၊ ဝါအား၊ သာတော၊
ရတော်မူခြင်းသည်၊ နုပိန္နဲဘိ၊ မရှိ၊ စက္ခုမန္တာ၊ မျက်စိအမြင်ရှိကုန်
သော၊ မဟာယသား၊ များသောအခြံအရံ အကေတုအစော ရှိတော်မူကုန်
သော၊ ဗုဒ္ဓါ၊ ထုရားတို့သည်၊ အဓိဗ္ဗုပ္ပတ္တိကာ၊ ရံခါသာဖြစ်ကုန်၏၊ ယံနုန၊
အကြင်ကြောင့်၊ အဟံ၊ ငါသည်၊ လောကနာယကံ၊ လောကကိုဦးစွာနိဗ္ဗာန်သို့
ဆောင်တော်မူတတ်သော၊ ဗုဒ္ဓောဗ္ဗံ၊ ကုရားမြတ်ကို၊ ပဿယျံ၊ ဖူး
မြင်ခြင်း၏၊ မေ၊ ငါ၏၊ အဇိနံ၊ သစ်နက်ရေကို၊ ဝဟေတွာနယုန္တိ၊ ဝါက
စိရံ၊ ထောင်အောက် လည်းကောင်း၊ ကမဏ္ဍလံ၊ ကရားကိုလည်းကောင်း၊
ဝဟေတွာနယုန္တိ၊ အသမာ၊ သင်ခမ်းကျောင်းမှ၊ အဘိနိက္ခမ္မံထွက်၍၊
အဟံ၊ ငါသည်၊ သိသော၊ တပည့်တို့ကို၊ အာမန္တယိံ၊ ခေါ်ပြီး၊ ဩဒုမ္ပရိ
ကယုပံ၊ ရေသဖန်းပွင့်ကို၊ ဒုလ္လဘာဏ္ဍဝ၊ ရခဲ၏သို့၊ စန္ဒမ္ပိ၊ လှံ၊ သသကံ၊
ယုန်ငယ်ကို၊ ဒုလ္လဘာယထာ၊ ရခဲသကဲ့သို့၊ ဝါယသာနံ၊ ကြီးတို့၏၊ ဝိရံ၊
နို့ရည်ကို၊ ဒုလ္လဘာယထာ၊ ရခဲသကဲ့သို့၊ လောကနာယကံ၊ မြတ်စွာထုရား
ကို၊ ဒုလ္လဘံ၊ ရခဲ၏၊ လောကမ္ပိ၊ လောက၌၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊
ဥပ္ပန္နော၊ ပွင့်တော်မူ၏၊ မနုဿန္တိ၊ လူ၏အဖြစ်သည်လည်း၊ ဒုလ္လဘံ၊ ရခဲ၏၊
ဥဘောသု၊ ထုရားအဖြစ်လူအဖြစ်နှစ်ပါးတို့သည်၊ ဝိဇ္ဇမာနေသု၊ ထင်ရှားရှိ
ကုန်သော်လည်း၊ သဝနဉ္စ၊ ထုရားတော်ကိုနာရခြင်းသည်လည်း၊ သုဒုလ္လဘံ၊
အလွန်ရခဲ၏၊ လောကေ၊ လောက၌၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ သ
မုပ္ပန္နော ပွင့်တော်မူ၏၊ နော၊ ငါတို့၏၊ သဝံ၊ ပွားစီးသော၊ စက္ခု၊ စက္ခုကို၊
ထက္ကာမနု၊ ရကုန်အံ့၊ သဗ္ဗေ၊ ခပ်သိမ်းသောသူတို့သည်၊ ထေ၊ ထေကြကုန်၊ သမ္မာ
သမ္ပုဒ္ဓသန္တိကံ၊ မြတ်စွာထုရား၏အထံတော်သို့၊ ဂမိယာမ၊ သွားကြကုန်
အံ့၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ကမဏ္ဍလရော၊ ကရားကိုဆောင်ကုန်
သော၊ ခရာဇိနနိဝါသိနံ၊ သစ်နက်ရေကိုဝတ်ကုန်သော၊ ဇေတဝာရာဘဂိ
တာ၊ ဆံကျစ်ဝန်ဖြင့်ပြည့်ကုန်သော၊ တေ၊ ထိုရေသေတို့သည်၊ တဒါ၊ ထိုအ
ခါ၌၊ ဝိဝိနာ၊ တောမှနိက္ခရံ၊ ထွက်ကြကုန်၏၊ ယုဂမတ္တံ၊ ထန်းပိုးဘပြန်
မျှဥတ္တံ၊ မြတ်သောအကျိုးကို၊ ဝဝေသန္တာနေဒေ၊ ရှားဖိုးကြကုန်လျက်၊
ပေက္ခမာနာ၊ ရှုကြကုန်လျက်၊ အာသတ္တိဒေါသရဟိတာ၊ ပြင်းစွာပူပန်ခြင်း
တည်းဟူသောအဖြစ်ကင်းကုန်လျက်၊ အဇန္တိကာ၊ ကြောက်ရွံ့ခြင်းကင်း
ကုန်သော၊ ကောသရိဝ၊ ခြင်္သေ့ကဲ့သို့၊ အပ္ပကိစ္စာ၊ ကြောင့်ကြမဲ့ကုန်
သည်ဖြစ်၍၊ အလောထုပ္ပာ၊ လျှပ်ပေါ်ခြင်းကင်းကုန်သည်ဖြစ်၍၊ နိပကာ၊ ပါဠိ
ဟာရိယဉာဏ်ဖြင့်ရင့်ကုန်သည်ဖြစ်၍၊ သန္တုတ္တိနော၊ ငြိမ်သက်သောဖြစ်

ခြင်းရှိကုန်သည်ဖြစ်၍၊ ဥစ္စာယ၊ အစာရှာအံ့သောငှါ၊ စရမာနေော၊ ထုည့်
 ထည်ကြကုန်ထွက်၊ တောထိုရသေ့တို့သည်၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ထို့၊
 ဥပါဂရံ၊ ကပ်ကုန်၏၊ ဒိယာဗုဒ္ဓော၊ ဗုဒ္ဓအား ယူစနာခွဲသည်၊ သေသေ၊
 ကြွင်းသေးထွက်၊ ဗျာမိ၊ အနာသည်၊ မေ၊ ငါအား၊ ဥပပဇ္ဇထ၊ ဖြစ်သတည်း၊
 ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ကို၊ သရိတွာ၊ အောက်မေ့၍၊ တဏှ၊ ထိုအရပ်၌၊
 အဟံ၊ ငါသည်၊ ကာလံကတော၊ သေ၏၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊
 စတုရံ၊ စတုရကပ္ပေ၊ ကိုးဆံ့ထေးကမ္ဘာထက်၌၊ တဒါ၊ ထိုအခါမှ၊ ယံသညံ၊
 အကြင်ဘုရားဟူသောအမှတ်ကို၊ အထာ၊ မပြု၊ တတော၊ ထိုအခါမှ၊ ပထု
 တိ၊ စ၍၊ ဗုဒ္ဓတိ၊ ဗုဒ္ဓတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံ၊ ဤအ
 ကျိုးသည်၊ ဗုဒ္ဓသညာယ၊ ဘုရားဟူသောအမှတ်၏၊ ပလံ၊ အကျိုးတည်း၊
 မတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါ
 မရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊
 စင်စစ်သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ ယေးပါးကုန်သော၊ ပဋိသန္တိဒါ
 စ၊ ပဋိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့၍၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိ
 သော၊ ဗုဒ္ဓသညာကောထေရော၊ ဗုဒ္ဓသညာက မထေရ်သည်၊ ဣမာဂါထာ
 သော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တ
 မေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဗုဒ္ဓသညာကတ္ထေရဿ၊ ဗုဒ္ဓ
 သညာကမထေရ်၏၊ နဝမံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပဒါန်သည်၊
 သမတ္တံ၊ ပြီးပြီ၊ ။

၄၉-ပံသုကုထဝဂ်-၄၈၅-ဘိသဒါယကတ္ထေရ်အပဒါန်၊

နာနာကုဗ္ဗရသေဝိတံ၊ အထူးထူးသောဆင်တို့၏ ဦးရာဖြစ်သော၊ ပေါက္က
 ရာဏိ၊ ရေကန်သို့၊ အဟံ၊ ငါသည်၊ ဩဂ္ဂယျာ၊ သက်၍၊ စာသဟေတု၊ အစာဟူ
 သောအကြောင်းကြောင့်၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ တဏှ၊ ထိုရ
 ကန်၌၊ ဘိသံ၊ ကြာစွတ်ကို၊ ဥဒ္ဓရာမိ၊ နှုတ်၏၊ တဗ္ဗိယမံယေ၊ ထိုအခါ၌၊
 ပဒုရုတ္တရသဂ္ဂယော၊ ပဒုရုတ္တရအမည်တော်ရှိသော၊ တဂဝါ၊ ဘုန်းတော်
 ခြောက်ပါးနှင့်၊ ပြည့်စုံတော်မူသော၊ ဓတ္တမ္ပရဓရော၊ နိမြန်းသောသင်္ကန်း
 ကိုဆောင်သော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ အနိလဗ္ဗသေ၊ ထေရ်သွားရာ

ဖြစ်သောကောင်းကင်ခရီး၌၊ ဝစ္ဆတိ၊ ကြွသွားတော်မူ၏။ ပံသုကုယာ
 နိ၊ ပံသုကုယကံနိ၊ တိဂ္ဂိ၊ ရနန္ဒန္တော၊ ခါသညံရှိသော်၊ အဟံ၊ ဝါသညံ၊ သန္ဓံ၊
 အသံ၊ ကိ၊ အသောသိ၊ ကြားပြီ၊ အဟံ၊ ဝါသညံ၊ ဥဒ္ဓံ၊ အထက်သို့၊ နိဇ္ဈာ
 ယမာနော၊ ရှုကြည့်သညံရှိသော်၊ လောကနာယကံ၊ မြတ်စွာဘုရားကို၊ အဒ္ဓ
 သံ၊ မြင်ပြီ၊ တတ္ထေဝ၊ ထိုအရပ်၌သာသျှင်၊ ဗြိထကော၊ ရပ်သညံ၊ သန္တော၊
 ဖြစ်ထျက်၊ လောကနာယကံ၊ မြတ်စွာဘုရားကို၊ အာယာစိ၊ ယျောကံပြီ၊
 ဘိသေဟိ၊ ကြာစွယ်ကိုမှ၊ မရ၊ ယျားသည်၊ သဝတိ၊ ယိုစီး၏၊ မုဇ္ဈာတိ၊ တိ၊ ကြား
 ရင်းကိုမှ၊ ခါသပိ၊ နိ၊ ရည်ထောပတ်သည်၊ သဝတိ၊ ယိုစီး၏၊ စက္ခုမာ၊
 စက္ခုငါးပါးရှိတော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ မေ၊ အကျွန်ုပ်အား၊
 အနုကမ္ဘာယ၊ အစဉ် သနားသည်ဖြစ်၍၊ ပဗ္ဗိဂ္ဂဏှာတု၊ ခံတော်မူသော၊
 တတော၊ ထိုနောင်မှ၊ ကာရုဏိကော၊ ကရုဏာရှိတော်မူသော၊ မဟာယ
 သော၊ များသောအခြံအရံ အကျော်အစောရှိတော်မူသော၊ သတ္တော၊ မြတ်
 စွာဘုရားသည်၊ ဩရောသိတွာ၊ သက်၍၊ စက္ခုမာ၊ စက္ခုငါးပါးရှိ
 မူတံ၊ မူသော၊ မြတ်စွာဘုရားသည်၊ အနုကမ္ဘာယ၊ အစဉ် သနားသည်ဖြစ်၍၊
 မမ၊ ငါ၏၊ ဘိက္ခံ၊ ဆွမ်းကို၊ ပဗ္ဗိဂ္ဂဏှိ၊ ခံတော်မူ၏၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရား
 သည်၊ ပဗ္ဗိဂ္ဂဟေတွာန၊ ခံတော်မူ၍၊ မေ၊ ငါအား၊ အနုမောဒနံ၊ အနုမောဒနာ
 ကို၊ အကာ၊ ပြုတော်မူ၏၊ မဟာပည၊ တုန်းရှိသောသူ၊ သုခိ၊ ချမ်းသာ
 သည်၊ ဟောဟိ၊ ဖြစ်လော့၊ တုတ္တံ၊ လင်၏၊ ဝတိ၊ ဖြစ်ခြင်းသည်၊ သမိဇ္ဈတု၊
 ပြည့်စုံပါစေသော၊ ဣမိနာဘိသဒါနေန၊ ဤကြာစွယ်အလှူကြောင့်၊ ဝိပုဏ်၊
 ပြန်ပြောသော၊ သုခံ၊ ချမ်းသာကို၊ ဇာဘထု၊ ရစေသော၊ ဇေယဇတ္ထမနာ
 မကော၊ ပရုတ္တရအမည်တော်ရှိသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဣဒံ
 ဤစကားကို၊ ဝက္ခာန၊ မိန့်တော်မူ၍၊ ဘိက္ခံ၊ ဆွမ်းကို၊ အာဒါယ၊ ယူ၍၊ သမ္ဗု
 ဒ္ဓေါ၊ သဗ္ဗာလေးပါးတရားကိုသိတော်မူသော၊ ဇိနော၊ မြတ်စွာဘုရားသည်၊
 အမ္မုရေန၊ ကောင်းကင်ဖြင့်၊ အဂမာ၊ ကြွသွားတော်မူ၏၊ ဧဟေတာတဒါ
 ကာလေ၊ ထိုအခါ၌၊ ဘိသံ၊ ကြာစွယ်ကို၊ ဝဟေတွာန၊ ယူ၍၊ မမ၊ ငါ၏၊ အ
 သမံ၊ သင်ခမ်းကျောင်းသို့၊ အာဂစ္ဆိ၊ လာ၏၊ ဘိသံ၊ ကြာစွယ်ကို၊ ရုက္ခေ၊ သစ်
 ပင်၌၊ ထုဂ္ဂိတွာန၊ ဆွဲ၍၊ မမ၊ ငါ၏၊ ဒါနံ၊ အလှူကို၊ အနုသသရိ၊ အောက်မေ့ပြီ၊
 မဟာဝါတော၊ လေပြင်းသည်၊ ဝုဠဟိတွာန၊ ထ၍၊ တဒါ၊ ထိုအခါ၌၊ ဝနံ၊ တော
 ကို၊ သဗ္ဗာလေသိ၊ ထွက်စေ၏၊ အသနိယာ၊ မီးကြိုးသည်၊ ဗရန္တိ၊ ယာ၊ ထစ်ကြိုး
 သည်ရှိသော်အာကာသော၊ ကောင်းကင်သည်၊ အဘိနာမိတ္ထု၊ တွန်၏၊ တ
 တောတဒါကာလေ၊ ထိုအခါ၌၊ မေ၊ ငါအား၊ အသနိပိတော၊ မီးကြိုးကျသည်၊

ဟုတွာ၊ ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ မတ္တကော၊ ထိပ်ထက်၌၊ နိပတိ၊ ကျွမ်းသော
အဟံ၊ ဟိုငါသည်၊ နိသိန္နကောဝ၊ ထိုင်ထျက်သံသျှင်၊ သန္တော၊ ဖြစ်ထျက်၊
အဟံ၊ ငါသည်၊ ဘတ္တ၊ ထိုအရပ်၌၊ ကာလံကထော၊ သေ၏။ ၊ ဝုညကမ္မေန
ကောင်းမှုကံနှင့်၊ သံယုတ္တော၊ ဗျာဉ်သည်ဖြစ်၍၊ အဟံ၊ ငါသည်၊ ထုသိတံ၊ တု
သိတာထံနတ်ပြည်သို့၊ ဥပပဇ္ဇိ၊ ကပ်ရောက်ရ၏၊ မေ၊ ငါ၏၊ ကဇ္ဇေဝရံ၊ ကိုယ်
သည်၊ ပတိတံ၊ ကျွမ်း၊ အဟံ၊ ငါသည်၊ ဒေဝသောဇော၊ နတ်ပြည်၌၊ ရမိံ၊ မြေ
ပေချပ်ရ၏။ ၊ သမထကံတာ၊ အညီအညွတ်တန်ဆာဆင်အပ်ကုန်သော၊
ဆဋ္ဌသီကိသဟဿာနိ၊ ရှစ်သောင်း၊ ခြောက်ထောင်ကုန်သော၊ နာရိယော၊
မိန်းမတို့သည်၊ သာယံပါတံ၊ ညည့်နံနက်၊ ဥပဇ္ဇန္တိ၊ စေားကုန်၏၊ ဣဒပလံ၊
ဤအကျိုးသည်၊ ဘိသဒါနဿ၊ ကြာစွယ်အလှူ၏၊ ပလံ၊ အကျိုးတည်း။ ၊
မနုဿယောနိံ၊ လူ၏အဖြစ်သို့၊ အာဂတံ၊ လာ၍၊ အဟံ၊ ငါသည်၊ သဒါ၊ အခါ
ခပ်သိမ်း၊ သုခိတော၊ ချမ်းသာသည်၊ ဟောမိ၊ ဖြစ်ရ၏။ မေ၊ ငါ၏၊ ဘောဂေ၊
စည်းစိမ်ဥစ္စာ၌၊ ဝိနတာ၊ ယုတ်သည်၏အဖြစ်သည်၊ နတ္ထိ၊ မရှိ၊ ဣဒပလံ၊ ဤအ
ကျိုးသည်၊ ဘိသဒါနဿ၊ ကြာစွယ်အလှူ၏၊ ပလံ၊ အကျိုးတည်း။ ၊ ဒေဝ
ဒေဝေန၊ နတ်ထက်နတ်မြတ်ဖြစ်တော်မူသော၊ တေနတာဒိနာ၊ ထိုမြတ်စွာ
ထုရားသည်၊ အနုကမ္ဘိဘကော၊ အစဉ်သနားတော်မူသည်ဖြစ်၍၊ သဗ္ဗာသဝ
ပရိက္ခိဏော၊ အလုံးစုံသောအာသဝေ၊ တရားကုန်ပြီ၊ ခါနိဗ္ဗာဒါနိ၊ ယခုအခါ၌။
ဝုနန္တပေါ၊ တဘန်ဘဝသစ်၌ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိပြီ။ ၊ ဣတော၊ ဤ
ဘဒ္ဒကမ္ဘာမှ၊ သတသဟသေကဗ္ဗေ၊ ကမ္ဘာတထိန်းထက်၌၊ တဒါ၊ ထိုအခါ၌၊
ယံဘိက္ခံ၊ အကြင်ဆွမ်းကို၊ အဒဒိံ၊ လှူပြီ။ ပတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊
ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒပလံ၊ ဤအကျိုးသည်၊
ဘိသဒါနဿ၊ ကြာစွယ်အလှူ၏၊ ပလံ၊ အကျိုးတည်း။ ၊ မတ္တံ၊ ငါသည်၊
ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေမရှိဘဲ၊ ဝိဟ
ရာမိ၊ နေရ၏။ ၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
ကောင်းသောထာခြင်းသည်။ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
အပ်ပြီ။ ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါဝ၊ ပဋိသန္တိဒါတို့ကို
ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ၊
ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဘိသဒါယ
ကောထေရော၊ ဘိသဒါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့
ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော
သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ဘိသဒါယကတ္ထေမုဿ၊ ဘိသဒါယကမ

ထေရ်၏၊ တတိယံ၊ သုးရုဗြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ၊ ။

၄၉-ပံသုကူလဝဂ်-၄၈၆ ဥာဏထဝိကတ္ထေရအပဒါနံ၊

ဟိမဝန္တာသာ၊ ဟိမဝန္တာ၏၊ ဒက္ခိဏော၊ ထက်ရှာနံပါး၌၊ မမ၊ ငါ၏၊ အသာမော
ထင်ခမ်းကျောင်းကို၊ သုကတော၊ ကောင်းစွာပြုအပ်ပြီ၊ ဥတ္တမတ္ထံ၊ မြတ်
သောအကျိုးကို၊ ဂဂေသန္တော၊ ရှာဖွ်လျက်၊ အဟံ၊ ငါသည်၊ ဝိပိနေ၊ တော၌၊ ဝ
သာမိ၊ နေ၏၊ ။ ထာတာလာတောန၊ လတ်ရခြင်းမရခြင်းဖြင့်၊ သန္တုဋ္ဌော၊ ရောင့်
ရဲ၏၊ မူလေနစ၊ သစ်ဖြစ်ဖြင့် လည်းကောင်း၊ ဖလေနစ၊ သစ်သီးဖြင့်၎င်း၊
သန္တုဋ္ဌော၊ ရောင့်ရဲ၏၊ အာစရိယံ၊ ဆရာကို၊ ဂဂေသန္တော၊ ရှာဖွ်လျက်၊
အဟံ၊ ငါသည်၊ ဧကတော၊ တယောက်အထည်းထည်း၊ ဝသာမိ၊ နေ၏၊ ။
တာဝဒေ၊ ထိုခဏ၌၊ သုမေခောနာမ၊ သုမေခအမည်တော်ရှိသော၊ သမ္ပုဋ္ဌေါ၊
မြတ်စွာဘုရားသည်၊ လောကေ၊ လောက၌၊ ဥပ္ပဗ္ဗိ၊ ဝှင့်တော်မူ၏၊ မဟာဇနံ၊
လူများအပေါင်းကို၊ ဥဒ္ဓရန္တော၊ ကယ်တင်တော်မူလျက်၊ စတုရစွံ၊ သစ္စာ
လေးပါးတရားကို၊ ပကာသေတိ၊ ပြုတော်မူ၏၊ ။ အဟံ၊ ငါသည်၊ သမ္ပုဋ္ဌံ၊
မြတ်စွာဘုရားကို၊ နုသုဏောမိ၊ မကြားစဘူး၊ မေ၊ ငါအား၊ ကောဝိပိ၊ တရု
တယောက်သောသူသည်လည်း၊ နုသံဘတိ၊ မပြောကြား၊ အဋ္ဌဝသေ၊ ရှစ်
နှစ်သည်၊ အတိတ္တန္တု၊ လွန်သည်ရှိသော်၊ လောကနာယကံ၊ မြတ်စွာဘုရား
ကို၊ အသေသထံ၊ ကြီးပြီး ။ အဂ္ဂိဒါရုံ၊ မီးပူဇော်ရန်ထင်းကို၊ နိဟရိတွာ၊
ထုတ်၍၊ အသေမံ၊ သင်ခမ်းကျောင်းကို၊ သမ္ပဗ္ဗိတွာနု၊ တံမြက်လှည်း၍၊ ခါရိ
ဘာနံ၊ ရင်ဝှေ့တို့၏ပရိက္ခရာဝန်ကို၊ ဂဟေတွာနု၊ ယူ၍၊ အဟံ၊ ငါသည်၊
ဝိပိနာ၊ တောမှ၊ နိက္ခမိံ၊ ထွက်ပြီ၊ ။ အဟံ၊ ငါသည်၊ ဝါမေသု၊ ရွာတို့၌
လည်းကောင်း၊ နဂမေသု၊ နဂုံးတို့၌လည်းကောင်း၊ ဧကမုတ္တိံ၊ တညဉ့်ပတ်
လုံး၊ ဝသန္တော နေလျက်၊ အနုပုဗ္ဗေန၊ အဋ္ဌေသဖြင့်၊ စန္ဒဝတံ၊ စန္ဒဝတီပြည်
သို့၊ တဒါ၊ သို့အခါ၌၊ အဟံ၊ ငါသည်၊ ဥပါဂမိံ၊ ကပ်ပြီ၊ ။ တဋိသမယေ၊
ထိုအခါ၌၊ လောကနာယကော၊ လောကကိုနိဗ္ဗာန်သို့ ဆောင်တော်မူတတ်
သော၊ သုမေခော၊ သုမေခအမည်တော်ရှိသော၊ တပဝါ၊ မြတ်စွာဘုရား
သည်၊ ဗျာ၊ သတ္တု၊ များစွာသော သတ္တဝါတို့ကို၊ ဥဒ္ဓရန္တော၊ ကယ်တင်တော်
မူလျက်၊ အမတံဝဒံ၊ အမြိုက်နိဗ္ဗာန်ကို၊ ဒေသေတံ၊ ဟောထော်မူ၏၊ ။ ဇန
ကာယံ၊ လူအပေါင်းကို၊ အတိတ္တန္တု၊ လွန်၍၊ ဇိနသာဂရံ၊ ဘုရားတည်းဟူ

သောသမုဒ္ဒရာကို၊ ပန္နိတ္တော၊ ရှိခိုး၍၊ အဇိနံ၊ သစ်နက်ရေကို၊ ဇေတံသံ၊ လက်ဝဲ
 တာဘက်ပခုံးထက်၌၊ ကတ္တာ၊ တင်သည်ကိုပြု၍၊ လောကနာယကံ၊ မြတ်စွာ
 ဆုရားကို၊ သန္တဝိ၊ ချီးမွမ်းပြီ၊ ၊ တုဝံ၊ အရှင်ဆုရားသည်၊ ပါဏိနံ၊ သတ္တ
 ဝါတို့၏၊ သတ္တာစ၊ ဆရာထည်းဖြစ်တော်မူ၏၊ ကေတုစ၊ မှန်ကင်းသဘွယ်
 ထည်းဖြစ်တော်မူ၏၊ ဓဇေစ၊ တံခွန်သဘွယ်ထည်းဖြစ်တော်မူ၏၊ ယူပေါ
 စ၊ ယဇ်တိုင်ထည်းဖြစ်တော်မူ၏၊ ပရာယနောစ၊ ထည်းထောင်းရာထည်း
 ဖြစ်၏၊ ပတိဋ္ဌာစ၊ မြိခိုရာထည်းဖြစ်၏၊ ဒိပေါစ၊ ကျွန်းသဘွယ်ထည်းဖြစ်တော်
 မူ၏၊ နိဝဒုတ္တမော၊ အခြေနှစ်မြွေလူနတ်ဗြဟ္မာတို့ထက်မြတ်တော်မူ၏၊ ၊
 ကေဝိသတ်မံ၊ နှစ်ဆဲ့တစ်ဆယ့်ခြောက်သော၊ တာထဝါရံ၊ တာထဝါရတည်း၊ ၊
 ဒဿနောဥာဏ်တော်အမြင်၌၊ နေပုညော၊ သိမ်မွေ့၏၊ ဝိရော၊ ထုံ့သရှိတော်
 မူ၏၊ တုဝံ၊ အရှင်ဆုရားသည်၊ ဇနတံ၊ လူအပေါင်းကို၊ တာရေထိ၊ ကယ်
 ဆယ်တော်မူ၏၊ မုနေ၊ မြတ်စွာဆုရား၊ တဝ၊ အရှင်ဆုရားထက်၊ ဥတ္တရိ
 တနေ၊ လွန်မြတ်သော၊ တာရကော၊ ကယ်တင်တတ်သော၊ အညော၊ တပါး
 သောသူသည်၊ လောကော၊ လောက၌၊ နတ္ထိ၊ မရှိ၊ ၊ သာဂရုတ္တမော၊ သမုဒ္ဒ
 ရာ၌၊ ထေဝေ၊ ရေပေါက်တို့ကို၊ ကုသဂ္ဂေန၊ သမန်းမြက်ဖျားဖြင့်၊ ပမေတု၊
 ရေတွက်ခြင်းငှါ၊ သတ္တာ၊ တတ်ကောင်း၏၊ သဗ္ဗညု၊ မြတ်စွာဆုရား၊ တဝ၊
 အရှင်ဆုရား၏၊ ဥာဏံ၊ ဥာဏ်တော်ကို၊ ပမေတဝေ၊ ရေတွက်ခြင်းငှါ၊
 နသတ္တာ၊ မတတ်ကောင်း၊ ၊ မဟိ၊ မြေကို၊ တုလဒဗ္ဗော၊ ချိန်၌၊ ဋ္ဌပေတွာ၊
 ထား၍၊ ဓရေတဝေ၊ ချိန်ခြင်းငှါ၊ သတ္တာ၊ တတ်ကောင်း၏၊ စက္ခုမ၊ မြတ်စွာ
 ဆုရား၊ တဝ၊ အရှင်ဆုရား၏၊ ပညာယ၊ ပညာ၌၊ ပမာဏံ၊ အတိုင်းအရှည်
 သည်၊ နက္ခေတ္တိ၊ မရှိသည်သာလျှင်တည်း၊ ၊ ရစ္ဆယာ၊ ငြိုးဖြင့်ထည်း
 ကောင်း၊ အင်္ဂုလေနိ၊ ထက်သစ်ဖြင့်ထည်းကောင်း၊ အာကာသော၊ ကောင်း
 ကင်ကို၊ မိနိတု၊ တိုင်းတာခြင်းငှါ၊ သတ္တာ၊ တတ်ကောင်း၏၊ သဗ္ဗညု၊
 မြတ်စွာဆုရား၊ တဝ၊ အရှင်ဆုရား၏၊ သီလံ၊ သီလကို၊ ပမေတဝေ၊ တိုင်ထား
 ခြင်းငှါ၊ နက္ခေတ္တော၊ မတတ်ကောင်းသည်သာတည်း၊ ၊ မဟာသ
 မုဒ္ဒေ၊ မဟာသမုဒ္ဒရာ၌၊ ဥဒကဗ္ဗ၊ ရေသည်ထည်းကောင်း၊ အာကာသောစ၊
 ကောင်းကင်သည်ထည်းကောင်း၊ ဝသုန္ဒရောစ၊ မြေကြီးသည်ထည်းကောင်း၊
 တောနိ၊ ထိုအထုံးစုံတို့သည်၊ ပရိမယျာနိ၊ နှိုင်းယှဉ်နိုင်ကုန်၏၊ စက္ခုမ၊
 မြတ်စွာဆုရား၊ တဝ၊ အရှင်ဆုရားအား၊ အပ္ပမောယေသာ၊ မနှိုင်းယှဉ်အပ်
 သည်၊ အထိ၊ ဖြစ်တော်မူ၏၊ ၊ သဟိဂါထာဟိ၊ ခြောက်ပါးသောဂါထာ
 တို့ဖြင့်၊ မဟာယသံ၊ များသောအခြံအရံ အကျော်အစော ရှိတော်မူသော၊

သဗ္ဗညု၊ မြတ်စွာဘုရားကို၊ ကိစ္ဆယိတွာ၊ ချီးမွမ်းတော်မူ၍၊ အပ္ပထိ၊ ထက်
အုပ်ကို၊ ပဂ္ဂဟေတွာန၊ မြှောက်ချီ၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊
တုဏှိ၊ ဆိတ်ဆိတ်၊ အဋ္ဌာသိ၊ တည်၏၊ ဘုရိပညံ၊ မြေကြီး၊ အတုဒ္ဓံတု
သော၊ ပညာရှိတော်မူသော၊ သုမေဝေဝံ၊ ကောင်းသော၊ ပညာ ရှိတော်မူ
သော၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာဘုရားကို၊ သုမေဝေဝိ၊ သုမေဝေဟူ၍၊
ဝဒန္တိ၊ ဆိုသန့်၏၊ သော၊ ထိုသုမေဝေ မြတ်စွာဘုရားသည်၊ ဘိက္ခုသံ
စော၊ ရဟန်း သံဃာ၌၊ နိသီဒိတွာ၊ နေထိုင်မူ၍၊ ဣမာဂါယာ၊ ဤဂါယာ
တို့ကို၊ အဘာသထ၊ ဟောတော်မူ၏၊ ယော၊ အကြင်သူသည်၊ မေ၊
ငါဘုရားအား၊ ဝိပ္ပသန္နေန၊ ကြည့်လင်သော၊ စေတသ၊ စိတ်ဖြင့်၊ ဥာဏံ၊
ဥာဏ်တော်ကို၊ ပကိစ္ဆယိ၊ မြီးမွမ်း၏၊ တံ၊ ထိုသူကို၊ အဟံ၊ ငါဘုရား
သည်၊ ကိစ္ဆယိသာမိ၊ ကြားအံ့၊ ဘာသတော၊ ဟောတော်မူသော၊ မမ၊ ငါဘု
ရား၏၊ ပစနံ၊ စကားတော်ကို၊ သုဏာထ၊ နာကြကုန်လော့၊ သတ္တသတ္တ
ကပ္ပာနိ၊ ခုနှစ်ဆဲ့ခုနစ်ကမ္ဘာတို့ပက်လုံး၊ ဒေဝလောကေ၊ နတ်ပြည်၌၊ ရမိသထိ
ဇ္ဇေ၊ လျော်ရလတ္တံ့၊ သဟသကမ္ဘတ္တံ၊ အကြိမ်တထောင်တိုင်တိုင်၊ ဒေဝိန္ဒော
နတ်တို့ကိုအစိုးရသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ ကရိ
သထိ၊ ပြုရလတ္တံ့။ အနေကသတကမ္ဘတ္တံ၊ အကြိမ်တရာမကများစွာ
လည်း၊ စက္ကဝတ္တံ၊ စကြာမင်းသည်၊ ဘဝိသထိ၊ ဖြစ်လတ္တံ့၊ ဝိပုလံ၊ ပြန်
ပြောသော၊ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်မင်းအဖြစ်သည်ကား၊ ဂဏနာတော၊
ဂဏန်းအရေအတွက်အားဖြင့်၊ အသင်္ဂယံ၊ မရေတွက်နိုင်၊ ပုညကမ္မသ
မာဟိတော၊ ကောင်းမှုဘုံနှင့်ပြည့်စုံသောသူသည်၊ ဒေဝဘုတောဝါ၊ နတ်
ဖြစ်၍ဖြစ်သော် ထည်းကောင်း၊ မနုသောဝါ၊ လူဖြစ်၍ဖြစ်သော် ထည်း
ကောင်း၊ အနုနမနုသင်္ဂယော၊ မယုတ်သောစိတ်အကြံရှိသည်၊ တိက္ခပညော၊
ထက်သောပညာရှိသည်၊ ဘဝိသထိ၊ ဖြစ်လတ္တံ့၊ တိသကပ္ပသဟသ
မ္ဘိ၊ ကမ္ဘာသုံးသောင်းထက်၌၊ ဩက္ကာကုလသမ္ဘာဝေ၊ တတိယဩက္ကာက
အမျိုးဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်
တော်ရှိသော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ လောကေ၊ လောက၌၊ ဘဝိသထိ
ဖြစ်လတ္တံ့၊ အဂါရာ၊ အိမ်ရာတည်ထောင် လူ၏ဘောင်မှ၊ အဘိနိက္ခမ္မာ၊
ထွက်၍၊ အဘိဉ္ဇနော၊ ကြောင့်ကြမရှိဘဲ၊ ပဗ္ဗဇိသထိ၊ ရဟန်းပြုလတ္တံ့၊ ဇာတိ
ယာ၊ မွေးဖွားသည်မှ၊ သတ္တဝေသောန၊ ခုနှစ်နှစ်အရွယ်ဖြင့်၊ အရဟတ္တံ၊ အ
ဟိရိလ်ကို၊ ရသိသထိ၊ ရလတ္တံ့၊ ယတော၊ အကြင်အခါမှ၊ အတ္တာနံ၊ မိမိ
ကိုယ်ကို၊ သရာဇိ၊ အောက်မှေ၏၊ ယတော၊ အကြင်အခါမှ၊ သာသနံ၊ သာသ

နာသိ၊ ပဏ္ဍိတ၊ ရောက်သည်၊ အတ္ထိ၊ ဖြစ်၏၊ ဧတ္ထ၊ နှစ်ရာ၊ ဤအတွင်း၌၊ အမနော
 ရမံ၊ မရွံ့၊ သျှော်သော၊ စေတနံ၊ စေတနာကို၊ နဇာနာသိ၊ မထိစဘူး၊ သဗ္ဗေတ
 ဝေ၊ အလုံးစုံသောဘဝတို့ကို၊ သံသ၊ ရိတွာန၊ ကျင်ထည်၍၊ အဟံ၊ ငါသည်၊
 သမ္ပတ္တိံ၊ စည်းစိမ်ကို၊ အနုဘပိံ၊ ခံစားပြီးမေး၊ ငါ၏၊ ဘောဂေ၊ စည်းစိမ်ဥစ္စာ
 ၌၊ ဦးနှုတ်၊ ယုတ်သန်၏အဖြစ်သည်၊ နတ္ထိ၊ မရှိ၊ ဥာဏသ၊ ဥာဏ်တော်
 ကို၊ ထောမနော၊ မြီးမွမ်းခြင်းကြောင့်၊ ဖလံ၊ အကျိုးတည်း၊ မဗ္ဗံ၊ ငါအား၊
 ကိစ္စိ၊ သုံးပါးသောပီး၊ သည်၊ နိဗ္ဗာ၊ တာ၊ ငြိမ်းပြီး၊ သဗ္ဗေ၊ အလုံးစုံ၊ ကုန်သော၊
 ဘဝါ၊ ဘဝတို့ကို၊ သမူဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီး၊ သဗ္ဗာ၊ သုပရိက္ခိ၊ ကော၊
 အလုံးစုံသောအာသဝေါတရားကုန်ပြီး၊ ဒါနိ၊ နှစ်ရာ၊ ယခုအခါ၌၊ ဝုနတ္ထဝေ၊ ထ
 တန်ဘဝသစ်၌ဖြစ်ခြင်းသည်၊ နတ္ထိ၊ မရှိ၊ တိံ၊ သကပ္ပသဟသမ္ပိ၊ ကမ္မာ
 သုံးသောင်းထက်၌၊ အဟံ၊ ငါသည်၊ ယံဥာဏံ၊ အကြင်ဥာဏ်ကို၊ အထပိံ၊
 မြီးမွမ်းပြီးဘဝော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာ
 နာသိ၊ မထိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဥာဏသ၊ ဥာဏ်ကို၊ ထောမနော၊
 မြီးမွမ်းခြင်းကြောင့်၊ ဖလံ၊ အကျိုးတည်း၊ မဗ္ဗံ၊ ငါသည်၊ ကိစ္စေသာ
 ကိစ္စေသာတို့ကို(ပ)အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။
 မေး၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတာ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
 ထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စတ
 သော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါ) တို့ကို ထည်း
 ကောင်း(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊
 ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ဥာဏတ္ထဝိကော
 ထေရော၊ ဥာဏထဝိကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊
 အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီး၊ ဣတိဣဒိနာ နုတ္တမေန၊ ဤသို့သောသဒ္ဓါ
 အစဉ်အနက်အစဉ်ဖြင့်၊ ဥာဏတ္ထဝိကတ္ထေရေ၊ ဥာဏထဝိကမထေရ်၏၊
 စတုတ္ထံ၊ လေးခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။

၄၆-ပံသုကူသဝဂ်-၄၇၇-စန္ဒနမာထိယတ္ထေရ်အပဒါနိ၊

ဝိယရူပေ၊ ချစ်အပ်သောသဘောရှိကုန်သော၊ မနောရမေ၊ နှလုံးမွေ့လျော်
 သွယ်ကောင်းကုန်သော၊ ဝဉ္ဇကာမဂုဇော၊ ငါးပါးသောကားမဂုဏ်တရားတို့
 ကို၊ ဟိတွာ၊ စွန့်၍၊ အထိ ဝိကောဋီယော၊ ကုန်စွန့်ဆယ်သောဥစ္စာတို့ကို၊
 ဟိတ္တာ၊ စွန့်၍၊ အနဂါရိ သံ၊ အိပ်ရာမထောင်မဟုန်းတောင်၍၊ ဝဇ္ဇဇိ၊ ငှက်နှင်း

ပြုပြီ၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍၊ ကာယေန၊ ကိုယ်ဖြင့်၊ ပါပကမ္မံ၊ မကောင်းမှုကံ
 ကို၊ ဝိဝဇ္ဇယိံ၊ ရှောင်ကြဉ်ပြီ၊ ဝစီဒုဂ္ဂရိတံ၊ ဝစီဒုဂ္ဂရိကံကို၊ ဟိတွာ၊ စွန့်၍၊ အဟံ
 ငါသည်၊ နဒီကူထေ၊ မြစ်ကမ်း၌၊ ဝသယိ၊ နေ၏။ ကေကံ၊ တယောဂံ
 ထည်း၊ တည်း၊ ဝိ၊ ဘုရားနဲ့၊ နေသော၊ မံ၊ ငါ့ဆီ၊ ဗုဒ္ဓသေဋ္ဌော၊ တုရားမြတ်သည်၊
 ဥပါဂမိံ၊ ကပ်ပြီ၊ ဗုဒ္ဓေါတိ၊ တုရားဟူ၍၊ အဟံ၊ ငါသည်၊ ပဗ္ဗိသန္ဓာရံ၊ စေ့
 စပ် ပြောဘော ခြင်းကို၊ အကာသိံ၊ ပြုပြီ၊ ပဗ္ဗိသန္ဓာရံ၊ အစေ့စပ်ကို၊
 ကရိတွာန၊ ပြု၍၊ အဟံ၊ ငါသည်၊ နာမ ဂေါတ္တံ၊ အမည် အနွယ်ကို၊
 အပုတ္တိံ၊ မေးပြီ၊ ဒေဝတာ၊ နတ်သည်၊ အသိနု၊ ဖြစ်လေသလော၊ ဂန္ဓဗ္ဗော၊
 ဂန္ဓဗ္ဗနတ်သည်၊ အသိနု၊ ဖြစ်လေသလော၊ အဒ၊ ထိုသို့ မဟုတ်မူကား၊
 ပုရိန္ဒဒေါ၊ အလှူလက်ဦးပေးတတ်သော၊ သက္ကော၊ ထိကြားသည်၊ အသိနု၊
 ဖြစ်လေသလော၊ တံ၊ သင်သည်၊ ကောဝါ၊ အသူနည်း၊ ကဿဝါ၊
 အဘယံ သူ၏ထည်း၊ ပုတ္တော၊ သားဖြစ်သနည်း၊ မဟာဗြဟ္မာ၊ ဗြဟ္မာကြီး
 သည်၊ ဣမေ၊ ဤအရပ်သို့၊ အာဂတော၊ ထာ၏လော၊ ဥဒယံ၊ တက်သော၊ သူရိ
 ယောဝ၊ နေကဲ့သို့၊ ဒိသာသဗ္ဗာ၊ ခပ်သိမ်းသော အရပ်တို့ကို၊ ဝိရောစေတိ၊ တင့်
 တယ်တောက်ပစေ၏။ မာရိသ၊ အချင်း၊ ပါဒေ၊ ခြေ၌၊ သဟယောရာနိ၊
 အကန့်တထောင်ရှိကုန်သော၊ ဝတ္တာနိ၊ စက်တို့သည်၊ ဒိသန္တိ၊ ထင်ကုန်၏။
 တံ၊ သင်သည်၊ ကောဝါ၊ အဘယံ သူသည်၊ ကဿဝါ၊ အဘယံ သူ၏ထည်း၊
 ပုတ္တော၊ သားဖြစ်သနည်း၊ ကထံ၊ အဘယံ သို့လျှင်၊ မယံ၊ ငါတို့သည်၊ တံ၊
 သင့်ကို၊ ဇာနေရ၊ ထိရကုန်အံ့နည်း၊ နာမ ဂေါတ္တံ၊ အမည် အနွယ်ကို၊ ပဝေဒေ
 ဟိ၊ ပြောကြားလော့မေ၊ ငါ၏။ သံသယံ၊ ယုံမှားခြင်းကို၊ အပနေဟိ၊ ပယ်
 ဖျောက်လော့၊ ဒေဝေါ၊ နတ်သည်၊ နအပ္ပိ၊ မဖြစ်၊ ဂန္ဓဗ္ဗော၊ ဂန္ဓဗ္ဗနတ်
 သည်၊ နအပ္ပိ၊ မဖြစ်၊ ပုရိန္ဒဒေါ၊ အလှူလက် ဦးပေးတတ်သော၊ သက္ကော၊
 ထိကြားသည်၊ နအပ္ပိ၊ မဖြစ်၊ ဗြဟ္မာဘာဝေါ၊ ဗြဟ္မာ၏အဖြစ်သည်ထည်း၊
 မေ၊ ငါအား၊ နတ္ထိ၊ မရှိ၊ ဧတေသံ၊ ထိုနတ်ဗြဟ္မတို့ထက်၊ ဥတ္တမော၊ မြတ်၏။
 တေသံ၊ ထိုသူတို့၏၊ ဝိ သယံ၊ အရာကို၊ အတိတော၊ လှူ၏။ ကာမဗန္ဓနံ၊ ကာမ
 ကည်း၊ ဟူသော အနှောင်အဖွဲ့ကို၊ ဒါယယိံ၊ ဖြတ်ပြီ၊ သဗ္ဗေကိလေသေ၊ အလုံး
 စုသော ကိလေသာတို့ကို၊ ဈာပေတွာ၊ ဖုတ်မြို့၍၊ ဥတ္တံ၊ မြတ်သော၊
 သဗ္ဗောမိံ၊ တုရား၏အဖြစ်ကို၊ ပတ္တော၊ ရော့၏။ အဟံ၊ ငါသည်၊ တဿ၊ ထို
 မြတ်စွာ တုရား၏၊ ဝစနံ၊ စကားတော်ကို၊ သုဘိတွာ၊ ကြား၍၊ ဣဒံ ဝစနံ၊ ဤ
 စကားကို၊ အဗြဟ္မိံ၊ လျှော့ပြီ၊ သဗ္ဗညု၊ မြတ်စွာ တုရား၊ ဗုဒ္ဓေါ၊ တုရားသည်၊ ယ
 ဒိအသိ၊ အကယ်၍ ဖြစ်အံ့၊ မဟာဗုဒ္ဓေ၊ မြတ်စွာ တုရား၊ တံ၊ အရှင် တုရားသည်

နိဿိဒ၊ ထိုင်တော်မူလော၊ အံဟံ၊ ငါသည်၊ ကံ၊ အရှင်ထုရားကို၊ ပူဇော်သော
မိ ပူဇော်အံ၊ ထုရံ၊ အရှင်ထုရားသည်၊ ဒုက္ခယန္တကရော၊ ဒုက္ခ၏အဆုံးကိုပြု
တော်မူ၏၊ အဇိနစမ္ပံ၊ သစ်နက်ရေကို၊ ပတ္တရိတွာန၊ ဖြန့်ခင်း၍၊ အဟံ၊ အကျွန်ုပ်
သည်၊ သတ္တုနေ၊ မြက်စွာထုရားအား၊ အဒါထိ၊ လှူပြီ။ ။ ဝိရိက္ခန္တရေ၊
တောင်ချောက်ကြား၌၊ ထိ၊ ဘာဝ၊ ခြင်္သေ့ ကဲ့သို့၊ တတ္ထ၊ ထိုနေရာ၌၊ နိဿိဒ၊
ထိုင်တော်မူ၏၊ ဝိပ္ပံ၊ သျှင်စွာ၊ ပဗ္ဗတံ၊ တောင်သို့၊ အာရုပ္ပ၊ တက်၍၊ အမ္ဘယ၊
သရက်ပင်၏၊ ဖလံ၊ အသီးကို၊ အဂ္ဂဟိံ၊ ယူပြီ။ သုထကဿျ၊ ကံကံဝုပ္ပံ၊ အင်
ကြွင်းပန်းကိုလည်းကောင်း၊ မဟာရဟံ၊ မြတ်သောသူတို့သာထိုက်သော၊
စန္ဒနတ္ထ၊ စန္ဒကူးကိုလည်းကောင်း၊ တံသဗ္ဗံ၊ ထိုအလုံးစုံကို၊ ပဂ္ဂယျ၊ ယူ၍၊
ထောကနာယကံ၊ မြတ်စွာထုရားကို၊ ဥပေတွာ၊ ကပ်၍။ ။ ဖလံ၊ သရက်သီး
ကို ဗုဒ္ဓသာ၊ မြတ်စွာထုရားအား၊ ဒတွာန၊ လှူ၍၊ သာသဝုပ္ပံ၊ အင်ကြွင်းပန်းကို
အပူဇော်၊ ပူဇော်ပြီးစနံ၊ စန္ဒကူးကို၊ အနုထိန္တိတွာ၊ လိမ်းကျံ၍၊ သတ္တုနေ၊
မြက်စွာထုရားအား၊ အဟံ၊ ငါသည်၊ အဝန္တိံ၊ ရှိခိုးပြီး။ ။ ပသန္တမိတ္ထော၊
ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍၊ သုမနေော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဝိပု
လာယ၊ ယုံ၊ ပြောသော၊ ဝိဘိယာ၊ ဝိဘိဖြင့်၊ အဇိနမ္ပိ၊ သစ်နက်ရေ၌၊ နိဿိဒတွာ
ထိုင်တော်မူ၍၊ သုမနေော၊ သုမနေောအမည်တော်ရှိသော၊ ထောကနာယ
ကော၊ မြတ်စွာထုရားသည်။ ။ တဒါ၊ ထိုအခါ၌၊ မဇံ၊ ငါ့ကို၊ ဟာသယန္တော၊
ရွှင်စေချက်၊ မမ၊ ငါ၏၊ ကမ္မံ၊ ကံကို၊ ပကိတ္တေထိ၊ ကြားတော်မူ၏၊ ဣမိနာပ
ထဒါနေန၊ ဤသရက်သီးအလှူကြောင့်လည်းကောင်း၊ ဝန္တမာထေဟိနံ၊ သာ
မန်းအလှူကြောင့်၎င်း၊ ဥဘသံဥဘထေဟိ၊ နှစ်ပါးစုံတို့ကြောင့်၊ ပဗ္ဗဝီ
ဇေကပ္ပသတော၊ နှစ်ထောင်ငါးရာကမ္ဘာပတ်လုံး၊ ဒေဝထောကော၊ နတ်ပြည်
၌၊ ဝေဓိ၊ သတိ၊ မွေ့ထောင်ရလတ္တံ့၊ အနုနမန၊ သက်ဇပ္ပာ၊ မယုတ်သောစိတ်
အကြံရှိသည်ဖြစ်၍၊ ဝသဝတ္တိ၊ အလိုရှိလိုက်သည်၊ ဘဝိ၊ သတိ၊ ဖြစ်လတ္တံ့၊
ဆန္တိ၊ သက် ကပ္ပသတော၊ နှစ်ထောင်မြောက်ရာ ကမ္ဘာပတ်လုံး၊ မနုဿတ္တံ၊
လူ၏အဖြစ်သို့၊ ဝေဓိ၊ သတိ၊ ရောက်လတ္တံ့၊ စာတုရန္တော၊ သမုဒ္ဒရာအဆုံးလေး
ကျွန်းလုံးကို၊ ခရီး၊ ရသော၊ မဟိန္ဒိကော၊ ကြီးသောတန်ခိုးရှိသော၊ စက္ကဝတ္တိ၊
စကြာမင်းသည်၊ ဘဝိ၊ သတိ၊ ဖြစ်လတ္တံ့။ ။ ဝိသုကမ္ပေန၊ ဝိသကြိုနတ်သား
သည်၊ မာဝိတံ၊ ဗန်ဆင်းအပ်သော၊ နဂရံ၊ မြို့သည်၊ ဟေသတိ၊ ဖြစ်လတ္တံ့၊
သဗ္ဗန္တော၊ သာဝတ္ထံ၊ အလုံးစုံ ရှေ့ဖြင့်ပြီး၏၊ နာနာရကနတူထိတံ၊ အထူးထူးသော
စတုနာတို့ဖြင့်တန်ဆာဆင်အပ်၏။ ။ ဇေတေနဝဥပါယေန၊ ဤသို့သောနည်း
ဖြင့်သာ သျှင်သော၊ ထိုသူသည်၊ ဘဝေ၊ ထဝဝံ၊ သံသရိ၊ သတိ၊ ကျင်လည်ရ

လတ္တံ့၊ ဒေဝတ္ထေရနတ်အဖြစ်၌လည်းကောင်း၊ အထာထိမြို့၊ မာနုသေ၊ လူ၏အ
 ဖြစ်၌လည်းကောင်း၊ သဗ္ဗတ္ထ၊ အလုံးစုံသောအဖြစ်တို့၌၊ ပုဇိတော၊ ပူဇော်အပ်
 သည်၊ ဟုတွာ၊ ဖြစ်၍၊ ပတ္တိမေဘဝသမ္ပတ္တေ၊ အဆုံးစွန်သောဘဝသို့ရောက်
 သည်ရှိသော်၊ ဗြဟ္မဗန္ဓု၊ ပုဏ္ဏားမျိုးသည်၊ ထဝိသထိ၊ ဖြစ်လတ္တံ့၊ အဂါရာ၊
 လူ၏ဘောင်မှ၊ အဘိနိက္ခမ္မ၊ ထွက်၍၊ အနဂါရံ၊ ရဟန်းသည်၊ ထဝိသထိ၊ ဖြစ်
 လတ္တံ့၊ အဘိညာပါရဂူ၊ အဘိညာဉ်၌ကမ်းတဖက်သို့ရောက်သည်၊ ဟုတွာ
 ဖြစ်၍၊ အနာသဝေါ၊ အာသဝေါမရှိသည်ဖြစ်၍၊ နိဗ္ဗာယိသထိ၊ နိဗ္ဗာန်ယူ
 သိမ်းငြိမ်းရလတ္တံ့၊ ယောကနာယကော၊ ယောကကိုနိဗ္ဗာန်သို့ဆောင်
 တော်မူတတ်သော၊ သုမေခေ၊ သုမေခအမည်တော်ရှိသော၊ သမ္ပုဇ္ဈေ၊
 မြတ်စွာဘုရားသည်၊ ဣဒံ၊ ဤစကားကို၊ ဝတွာန၊ သိန့်တော်မူ၍၊ မမ၊ ငါ၏၊ နိဗ္ဗာ
 ယမာနုဿ၊ ရှုကြည့်စဉ်၊ အနိလဉ္စသေ၊ ကောင်းကင်၌၊ ပတ္တမိ၊ ဝဲကြွတော်မူ
 ၏၊ ဣတုထံတေတာ၊ တုထိံသာ နတ်ပြည်မှ၊ စဝိတွာန၊ ရတေ၍၊ မာတု
 ကုတ္တိယံ၊ အမိဝမ်း၌၊ နိဗ္ဗတ္တိ၊ ဖြစ်၏၊ မေ၊ ငါ၏၊ ဘောဂေ၊ စည်းစိမ်ဥစ္စာ၌၊ ဥန
 တာ၊ ယုတ်သည်၏အဖြစ်သည်၊ နတ္တိ၊ မရှိ၊ အဟံ၊ ငါသည်၊ ယဒ္ဓိဂတ္ထေ၊ အကြင်
 အမိဝမ်း၌၊ ဝသာမိ၊ နေရ၏၊ ယေ၊ ငါ့အား၊ မာတုကုတ္တိဂတ္ထေ၊ အမိဝမ်း
 ၌တည်သည်ရှိသော်၊ အနုပါနဉ္စ၊ ထမင်းအပျော်သည်လည်းကောင်း၊ ဘောဇ
 နဉ္စ၊ ဘောဇဉ်သည် လည်းကောင်း၊ မမ၊ ငါ၏၊ ဟန္တေန၊ အလိုကြောင့်၊ မာတု
 ယာ၊ အမိအား၊ ယဒိန္တကံ၊ အလိုရှိတိုင်း၊ နိဗ္ဗတ္တိ၊ ဖြစ်၏၊ ဇာတိယာ၊ မွေး
 ဖွားသည်မှ၊ ပဉ္စဝဿမိ၊ ငါးနှစ်သာရှိသေးထျက်၊ အနဂါရိယံ၊ အိမ်ရာမ
 ထောင်ရဟန်းအောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး၊ ကေသမိ၊ စဝံကို၊ ကြွရောပါတမိ၊
 ချအပ်သည်ရှိသော်၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဏ်ံ၊ ရောက်ပြီ၊
 ပုဗ္ဗကမ္ပံ၊ ရှေးကောင်းမှုကံကို၊ ဂဝေသန္တော၊ ရှာဖွေသည်ရှိသော်၊ အဟံ၊ ငါ
 သည်၊ ကြံရေနုအတွင်း၌၊ နန္ဒသံ၊ မမြင်၊ တိံသကဝ္ဗသဟာသမိ၊ ကမ္ဘာသုံး
 သောင်းထက်၌၊ မမ၊ ငါ၏၊ ကမ္ပံ၊ ကံကို၊ အနုဿရိံ၊ အောက်မေ့ပြီး၊ ပုရိ
 သာဇည၊ ယောကျ်ားအာဇာနည်ဖြစ်တော်မူသော မြတ်စွာဘုရား၊ တေ၊ အ
 ရှင်ဘုရားအား၊ နမော၊ ရှိခိုးပါ၏၊ ပုရိသုတ္တမ၊ ယောကျ်ားမြတ်ဖြစ်တော်မူ
 သောမြတ်စွာဘုရား၊ တေ၊ အရှင်ဘုရားအား၊ နမော၊ ရှိခိုးပါ၏၊ တဝ၊ အရှင်
 ဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ အာဂမ္မာစွ၍၊ အစလံပဒံ၊ နိဗ္ဗာန်သို့၊
 ပတ္တော၊ ရောက်သည်၊ အမိ၊ ဖြစ်၏၊ တိံသသပ္ပသဟာသမိ၊ ကမ္ဘာသုံး
 သောင်းထက်၌၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာဘုရားကို၊ အဘိပူဇယိံ၊ ပူဇော်ပြီး၊
 တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိ

စဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မဗ္ဗံ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတံ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ဝါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ဝ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ စန္ဒနမာလိယောထေရော၊ စန္ဒနမာလိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ စန္ဒမာလိယတ္ထေရဿ၊ စန္ဒမာလိယမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊ အပဒါနံ၊ အပဒါနသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၄၉-ပံသုကူထဝဂ်-၄၀၈-ဓာတုပူဇကတ္ထေရ်အပဒါနိ၊

ထောကနာထမ္ဘိ၊ ထောက၏ကိုးကွယ်ရာဖြစ်တော်မူသော၊ သိဒ္ဓတ္ထေ၊ သိဒ္ဓတ္ထအမည်တော်ရှိသော၊ ထောကနာယကေ၊ မြတ်စွာဘုရားသည်၊ နိဗ္ဗုတေ၊ ပရိနိဗ္ဗာနံတော်မူသည်ရှိသော်၊ မမ၊ ဝါ၏၊ ဉာတိ၊ အတွေ့အမျိုးတို့ကို၊ သမာနေတွာ၊ ပေါင်းရ၍၊ အဟံ၊ ဝါသည်၊ ဓာတုပူဇံ၊ ဓာတ်တော်ပူဇော်ခြင်းကို၊ အကာထိံ၊ ပြုပြီ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနုရတေဏပွေ၊ ကိုးဆဲ့ထေးကမ္ဘာထက်၌၊ ယံဓာတု၊ အကြင်ဓာတ်တော်ကို၊ အဘိပူဇယိံ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုပ္ပတိံ၊ ဒုဂ္ဂတိထဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဓာတုပူဇာယ၊ ဓာတ်တော်ကိုပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မဗ္ဗံ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတံ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ဝါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ဓာတုပူဇကောထေရော၊ ဓာတုပူဇကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆို

တော်မူပြီ။ ။ ဣတိဣမိနာနုတ္တမေန၊ ဤထိုသောဝဋ္ဌါအစဉ် အနက်အစဉ် ဖြင့်၊ ဝေတုပူဇနာဋ္ဌေရသာ၊ ဝေတုပူဇနာမထေရ်၏၊ ဆဋ္ဌံ၊ ရွှေဘိုကံ၊ ချမြောက် သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၉-ပံသုကူထဝဂ်-၄၈၉-ပုဋိနုပ္ပါဒကဏ္ဍေရအပဒါနံ၊

ဟိမဝန္တမှိ၊ ဟိမဝန္တာအမည်ရှိသော၊ ပဗ္ဗတေ၊ တောင်၌၊ ဒေဝသောနာ မ၊ ဒေဝထအမည်ရှိသော၊ တာသသော၊ ရသေ့ ဟည်၊ အာသိံ၊ ဖြစ်ပြီ၊ အမ နုသောဟိံ၊ နတ်ဘူသည်၊ မာပိ၊ တော၊ ဘန်ဆင်းအပ်သော၊ မေ၊ ငါ၏၊ စက် မော၊ စင်္ကြံ ဟည်၊ တတ္ထ၊ ထိုဟိမဝန္တာတောင်၌၊ အာသိံ၊ ဖြစ်ပြီ။ ။ ဇေဇာ ဘာရသုဘာရိ၊ တော၊ ဆန်ကျစ်တည်းဟူသော ဝန်ဖြင့်ပြည့်၏၊ သဒါ၊ အခါ ခပ်ထိမ်း၊ ကမတ္ထုထုခရော၊ ကရားကိုလောင်၏၊ ဥတ္တမတ္တံ၊ မြတ် သော အကျိုး ကို၊ ဝေဝသန္တော၊ ရှု၊ မြို့ထွက်၊ တဒါ၊ ထိုအခါ၌၊ ဗဝနာ၊ တောမှာ၊ နိက္ခမံ၊ ထွက်ပြီ။ ။ ဂုဏ္ဏသီဟိသုဟုသောနံ၊ ရှစ်သောင်းလေးထောင် ကုန်သော၊ ထိံသော၊ တပည့်တို့သည်၊ မတ္တံ၊ ငါအား၊ ဥပဋ္ဌဟု၊ ဆည်းကပ်ကုန်၏၊ သကကမ္မာဟိပသုတာ၊ မိမိအမှု၌ အားထုတ်ဆောင်ရွက် ထွက်ကျက်ကုန် သည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ ဝိပနော၊ တော၌၊ ဝေန္တိ နေကုန်၏။ ။ အသေ မာ၊ သင်ခမ်းမှာ၊ အဘိနိက္ခမ္မံ၊ ထွက်၍၊ ပုဋိနုစေတီယံ၊ သံပုံစေတီကို၊ အကံ၊ ပြုပြီ၊ နာနာပုဋိ၊ အထူးထူးသောပန်းကို၊ သမာနေတွာ၊ တပေါင်းတည်းဆောင် ၍၊ တံစေတီယံ၊ ထိုစေတီကို၊ အပူဇယိံ၊ ပူဇော်ပြီ။ ။ တက္က၊ ထိုစေတီ၌၊ အဘိ၊ ငါသည်၊ စိတ္တံ၊ စိတ်ကို၊ သောဒေတွာ၊ ကြည်ညိုစ၍၊ အသမံ၊ သင် ခမ်းကျောင်းသို့၊ အယံ၊ ငါသည်၊ ပရိသာမိ၊ ဝင်၏၊ သဗ္ဗေ၊ အထုံ၊ ရံကုန်သော၊ ထိံသာ၊ တပည့်တို့သည်၊ သမာဂတိာ၊ တပေါင်းတည်းထူကုန်၍၊ တေ မတ္တံ၊ ဤအကြောင်းကို၊ အပုဋိသု၊ မေးကြံကုန်၏။ ။ ဒေဝ၊ ရသေ့ထွံ၊ ရှင် ရသေ့သည်၊ ပုဋိနေန၊ ထဲဖြင့်၊ ထူပေါ၊ စေတီကို၊ ကာတာ၊ ပြုအပ်၏၊ ယံစေတီ ယံ၊ အကြင်စေတီကို၊ နမသာသိ၊ ရှိရဲ့၏၊ မယ န္ဓိ၊ အကျွန်ုပ်တို့သည်သည်၊ ဥာတု၊ သိခြင်းငှါ၊ ဣတ္ထမ၊ အလိုရှိပါကုန်၏၊ ပုဗ္ဗာ၊ မေးအပ်သော၊ တုဝံ၊ ရှင်ရသေ့သည်၊ နောအမှာကံ၊ အကျွန်ုပ်တို့အား၊ အာပိက္ခ၊ ကြားထိလေ့၊ ။ ဂက္ခမန္တော၊ စက္ခု၊ ငါးပါးရှိတော်မူကုန် သော၊ မဟာယသော၊ မြတ်စွာထုရား တို့ကို၊ မန္တပဒေ၊ ဗေဒင်ပုန်၌၊ နိဗ္ဗိဋ္ဌာနိ၊ ပြုအပ်ကုန်၏၊ မဟာယသေ၊ များသော အခြံအရံအကျော်အလောရှိကုန်သော၊ ဗုဒ္ဓသေဋ္ဌေ၊ ထုရားမြတ်တို့ကို၊ အဟံ၊

ငါသည်၊ ခေါးစင်စစ်၊ နမသာသမိ၊ ရှိခိုး၏။ မဟာဝီရ၊ ရှင်ရသေ့၊ သဗ္ဗညု၊
ခပ်သိမ်းသောဝေရားကို သိတော်မူကုန်သော၊ တေထေရ်ကနာယကော၊ ထို
ထုရားရှင်တို့သည်၊ ကိဒိသာ၊ အဘယ်သို့သဘောရှိကုန်သနည်း၊ ကထံ
ဝတ္ထော၊ အသို့ကေဠုးဇူးရှိကုန်သနည်း၊ ကထံသိထား၊ အသို့အထေ့ရှိကုန်သ
နည်း၊ တေမဟာယသာ၊ ထိုထုရားရှင်တို့သည်၊ ကိဒိသာ၊ အဘယ်သို့သ
ဘောရှိကုန်သနည်း၊ ဗျုဒ္ဓါ၊ ထုရားရှင်တို့သည်၊ ဗတ္တိံသလက္ခဏာ၊ သုံး
ဆဲ့နှစ်ပါးသောထေရ်ကျားမြတ်တို့၏လက္ခဏာရှိကုန်၏။ စသောဝီသဒိဇေ
ပိစ၊ လေးဆယ်သော သွားတော်တို့နှင့် ပြည့်စုံ ကုန်၏။ တေသံဗျဒ္ဓါနံ၊ ထို
ထုရားရှင်တို့၏၊ နေတ္တာ၊ မျက်စိတော်တို့သည်၊ ဂေါပရမာ၊ နွားသလယ်၏
မျှော်စိုနှင့်တူတော်မူကုန်၏။ ဇိဇ္ဇုကဗလသန္နိတာ၊ ချဉ်ရွေးသီးနှင့်တူတော်
မူကုန်၏။ ဂစ္ဆမာနာစ၊ ကြွသွားတော်မူသည်လည်းဖြစ်ကုန်သော၊ တေ
ဗျဒ္ဓါ၊ ထိုထုရားရှင်တို့သည်၊ ယုဂမတ္တဉ္စ၊ ထန်းပိုးတပြန်ခန့်မျှလည်း၊ ဗက္ခဏေ၊
ရှုတော်မူကုန်၏။ တေသံဗျဒ္ဓါနံ၊ ထိုထုရားရှင်တို့၏၊ ဇာဏု၊ ပုဆစ်တော်
သည်၊ နနဒတိ၊ မမည်၊ သန္တိသဒ္ဓေါ၊ အရိုးဆက်အသံသည်၊ နသုယုတိ၊
မကြား။ ဂစ္ဆမာနာစ၊ ကြွသွားတော်မူကုန်သော၊ သုဂဟာစ၊ ထုရားရှင်တို့
သည်လည်း၊ ပဌမံ၊ ရှေးစွာ၊ ဒက္ခိတာပံ၊ လက်ျာခြေတော်ကို၊ ဥဒ္ဓဇန္တာဝ၊
ကြွတော်မူကုန်သည်ဖြစ်၍သာလျှင်၊ ဂစ္ဆဇေ၊ ကြွတော်မူကုန်၏။ သော၊
ဤသို့ဖြစ်ခြင်းသည်၊ ဗျဒ္ဓါနံ၊ ထုရားရှင်တို့၏၊ ဓမ္မာ၊ သဘောတည်း။
ကောသရိ၊ ရှင်ဆံရှိသော၊ ဝိဂရာဇာဝ၊ ခြင်္သေ့မင်းကဲ့သို့၊ တေဗျဒ္ဓါစ၊ ထို
ထုရားရှင်တို့သည်လည်း၊ အံသန္တိတာ၊ ကြောက်ရွံ့ခြင်းမရှိကုန်၊ ဟေဗျဒ္ဓါ။
ထိုထုရားရှင်တို့သည်၊ အတ္တာနံ၊ မိမိကိုယ်ကို၊ နေဗုဏ္ဏံသန္တိ၊ မမြီးမြင့်ကုန်၊
ပါဏိနံ၊ သတ္တဝါတို့အား၊ နောစဝတ္ထန္တိ၊ မရှင်ချမကဲ့ရဲ့ကုန်။ မာနာဝ
မာနကော၊ ယုတ်သောမာရ်မြတ်သောမာရ်မှ၊ ရတ္တာ၊ လွတ်တော်မူကုန်၏။
သဗ္ဗေယျ၊ အလုံးစုံကုန်သော၊ ပါဏိသု၊ သတ္တဝါတို့၌၊ သမာ၊ မှုကုန်၏။ ဗျဒ္ဓါ၊
ထုရားရှင်တို့သည်၊ အနတ္တုတ္တံသကာ၊ ကိုယ်တော်ကိုမမြီးမြင့်ကုန်၏။
သော၊ ဤသို့ဖြစ်ခြင်းသည်၊ ဗျဒ္ဓါနံ၊ ထုရားရှင်တို့၏၊ ဓမ္မတာ၊ သဘောတည်း။
ဥဒ္ဓဇန္တာ၊ ပွင့်တော်မူကြ ကုန်သော၊ တေသမ္မုဒ္ဓါစ၊ ထိုထုရားရှင်တို့သည်
လည်း၊ အာထေကာ၊ ကိုယ်တော်ရောင်ဥာဏ်တော်ရောင်ကို၊ ဒဿယန္တိ၊
ပြတော်မူကုန်၏။ ကေဝလံ၊ အလုံးစုံသော၊ ဣဓံသုဓံ၊ ဤမြေကို၊ သဗ္ဗကာရံ၊
ခြောက်ပါးသောအခြင်းအရာအားဖြင့်၊ ပကာမ္မန္တိ၊ တုန်ထုပ်ကုန်၏။
ဟေဗျဒ္ဓါ၊ ထိုထုရားတို့သည်၊ နိရယံ၊ ဝေရ်ကို၊ ပဿန္တိစေ၊ ရှုလိုကုန်သည်

ဖြစ်အံ့၊ တဒါ၊ ထိအခါ၌၊ နိရယော၊ ရေးမီးသည်၊ နိဗ္ဗာယိ၊ ငြိမ်း၏၊ မဟာမေ
 စော၊ ကြီးစွာသောရိပ်စားသည်၊ ပဝယာတိ၊ ရှာ၏၊ သေသော၊ ဤသို့ဖြစ်ခြင်း
 သည်၊ ဗုဒ္ဓါနံ၊ ထုရားရှင်တို့၏၊ ဓမ္မတာ၊ သဘောတရား၊ တေမဟာနာဂါ၊
 ထိုမြတ်စွာထုရားတို့သည်၊ ဤဒိသာ၊ ဤသို့သဘောရှိကုန်၏၊ တေမဟာနာ
 ဂါ၊ ထိုမြတ်စွာထုရားတို့သည်၊ အထုလော၊ အထုမရှိကုန်၊ ဝတ္ထုကော၊ ကျေးဇူး
 တော်အားဖြင့်၊ တေမဟာနာဂါ၊ ထိုမြတ်စွာထုရားတို့သည်၊ အနုတိတ္ထန္တာ၊
 သူတပါးတို့မလွန်နိုင်ကုန်၊ တထာဂတော၊ မြတ်စွာထုရားတို့ကို၊ အပ္ပမေယျော၊
 မနှိုင်းယှဉ်အပ်ကုန်၊ မေ၊ ငါ၏၊ ဝါကျံ၊ စကားကို၊ သဗ္ဗေ၊ အထုံးစုံကုန်
 သော၊ ထိသာ၊ တပည့်တို့သည်၊ သဂါရုဝါ၊ ရိုသေကြကုန်သည် ဖြစ်၍၊
 အနုမောဒိံသု၊ ဝမ်းမြောက်ကြကုန်၏၊ ယထာယတ္တိ၊ အစွမ်းအလျောက်၊
 ယထာဗလံ၊ ခွန်အားအလျောက်၊ တထာ၊ ကိုသို့သော အခြင်းအရာအား
 ဖြင့်၊ ပရိပဇ္ဇိံသု၊ ကျင့်ကြကုန်၏၊ သကကမ္မာဘိယာယိနော၊ မိမိ၏
 ကုသိုလ်တရား ကိုအလိုရှိကုန်သောရသေ့တို့သည်၊ မေ၊ ငါ၏၊ ဝါကျံ၊
 စကားကို၊ သဒ္ဓဟန္တာ၊ ယုံကြည်ကြကုန်သည် ဖြစ်၍၊ ဗုဒ္ဓသက္က တမာန
 သာ၊ ထုရား၌ ရိုသေခြင်းကို ပြုသော စိတ်ရှိကုန်သော ရသေ့တို့သည်၊
 ပုဗ္ဗံ၊ ထဲပုံစေတီကို၊ ပရိပူဇေန္တိ၊ တဘန် ပူဇော်ကြကုန်၏၊ တဒါ၊ ထို
 အခါ၌၊ မဟာယသော၊ ကြီးသောအခြံအရံ အကျော်အစောရှိသော၊ ဒေဝ
 ဝုဏ္ဏော၊ နတ်သားသည်၊ တုယိတာ၊ တုယိတာ နတ်ပြည်မှ၊ စဝိတွာ၊
 စုတ၍၊ မာထုကုန္တိမ္ပိ၊ မယ်တော်ဝမ်း၌၊ ဥပ္ပဇ္ဇိ၊ ဖြစ်၏၊ ဒေသယာယိ၊ စကြာ
 ပဏ္ဍာတိုက်တသောင်းသည်၊ ကမ္မထ၊ တုန်ထုပ်၏၊ အဘ၊ မေ၊ သင်္ခါ
 ကျောင်း၏၊ အဝိရုခမ္ပိ၊ မနိုးမဝေးသောအရပ်၌၊ စကံမမ္ပိ၊ စကြို၌၊ အဟံ၊ ငါ
 သည်၊ ပြီတော၊ တည်၏၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ ထိသာ၊ တပည့်တို့သည်၊
 သမာဂတွံ၊ အညီအညွတ်စည်းဝေးကုန်၍၊ မေ၊ ငါ၏၊ သန္တိ၊ ကော၊ အထံတို့
 သို့၊ အာဂစ္ဆုံ၊ လာကြကုန်၏၊ ဥသဘော၊ နွားလာဥသဘာသည်၊ နဒတိဇ္ဈဝ၊
 မည်၏သို့၊ မဟိ၊ မြေကြီးသည်၊ နဒတိ၊ မည်၏၊ မိဂရာဇာ၊ ခြင်္သေ့မင်းသည်၊
 ကုဇာတိဇ္ဈဝ၊ ဟောက်၏သို့၊ သုသုမာရော၊ မိကျောင်းသည်၊ သဇ္ဇတိဇ္ဈဝ၊
 မည်၏သို့၊ မဟိ၊ မြေသည်၊ သဇ္ဇတိ၊ မည်၏၊ ကိံပိပါကော၊ အဘယ်သို့သော
 အကျိုးသည်၊ ဘဝိယာတိ၊ ဖြစ်ထတ္တံ၊ နည်း၊ ဣတိ၊ ဤသို့၊ အပုစ္ဆိံသု၊ မေးကြ
 ကုန်၏၊ ထိကာတာထုပသန္တိ၊ ကော၊ ထဲပုံစေတီ၏အနီး၌၊ ထံသမ္ပုဒ္ဓံ၊ အကြင်
 မြတ်စွာထုရားကို၊ ပကိတ္တေမိ၊ ကြား၏၊ ဓါနိန္ဒုဒါနံ၊ ယခုအခါ၌၊ ဘဂဝါ၊ ထုရား
 တော်မြောက်ပါးနှင့်ပြည့်စုံတော်မူသော၊ သောသတ္တော၊ ထိုမြတ်စွာထုရား

သည်၊ မာတုကုန္တိ၊ မဟ်းတင်ဝမ်း၊ ဣဗ္ဗပါဂရံ၊ ကပ်တေင်မူ၏။ တေ
သံ၊ ထိုဘဝပည့် ဘို့အား၊ ဓမ္မကထံ၊ တရားစကားကို၊ ဝတ္တဝါ၊ ဟောစွဲ၊ မဟာရ
နိ၊ မြက်စွာထုရားကို၊ ကိဏ္ဍယိတွာ၊ ကြား၍၊ သကေသိဿေ၊ မိမိတပည့်တို့
ကို၊ ဥယျာဇေတွာ၊ ထွက်၍၊ အဟံ၊ ဝါသည်၊ ပလ္လင်္ကံ၊ ထက်ဝလ်ကို၊ အာတု
ဇိ၊ ဖွဲ့ပြီး၊ ဝတ၊ စင်စစ်၊ မေ၊ ဝါ၏၊ ဗလဗ္ဗ၊ ခွန်အား၊ သည်လည်း၊ ဝိတံ၊
ကုန်ပြီး၊ အာ၊ ဝါ၊ ကို၊ ပရုမန၊ ပြင်းစွာ၊ သောအနာသည်း၊ ဗျ၊ မိ၊ တာ၊ နှိပ်စက်
အပ်၏၊ ဗုဒ္ဓ၊ သဗ္ဗံ၊ ထုရားမြတ်ကို၊ သရိတွာန၊ အောင်မှေ၍၊ တတ္ထ၊ ထိုအရပ်
၌၊ အာ၊ ဝါသည်၊ ကာသံကတော၊ ဝေ၏။ သဗ္ဗေ၊ အလုံးစုံကုန်သော၊
သိ သာ၊ ဘဝပည့် ဘို့သည်၊ သမာဂတ္တံ၊ အညီအညွတ်စည်းဝေးကုန်၍၊ ဗဒါ
ထို အခါ၌ စိတကံ၊ လောင်တိုက်ကို၊ အကံ၊ သု၊ ပြုကြကုန်၏၊ မေ၊ ဝါ၏၊ ကဇ္ဇေ
ဝရဗ္ဗ၊ ကိုသ် ကိုသည်း၊ ဝယျာယု၍ စိတကံ၊ လောင်တိုက်သို့ အဘိရောပယု
တင်ကြကုန်၏။ စိတကံ၊ လောင်တိုက်ကို၊ ပရိဝါရေတွာ၊ ခြံ၍၊ အဂ္ဂထိ
လက်အုပ်ကို သိသော၊ ဦးခေါင်း၌၊ ကတွာန၊ ထားသည်ကံပြု၍၊ တေ၊ ထိုရ
သေ့၊ ဘို့သည်၊ သောကသလ္လာ၊ ရေကား၊ သောကတည်းဟူသော၊ ငြိ၊ ငြိ၊ ငြိ
နှိပ်စက်ကုန် သည်ဖြစ်၍၊ သမာဂတာ၊ တပေါင်းတည်း၊ ဝိတ္တန္တိ၊ သု၊ ဝိကြွေး
ကြကုန်၏။ တေသံ၊ ထိုဘဝပည့်တို့၏၊ သာသဗ္ဗမာနာနံ၊ ဝိ ကြွေးကြကုန်
စဉ် ဘဒါ၊ ထို အခါ၌၊ အာ၊ ဝါသည်၊ စိတကံ၊ လောင်တိုက်သို့၊ အဂမာသိ၊
သွား၏၊ အဟံ၊ ဝါသည်၊ ထုမှံ၊ သင်တို့၏၊ အာဂရိယော၊ ဆရာတည်း၊ သု မ
သော၊ ကောင်းသောပညာရှိသောဘဝပည့်တို့၊ မာသောစိတ္တ၊ မပို၊ ရိပ်ကြကုန်
လင့်၊ သဒဗ္ဗေ၊ မိမိအကျိုး၌၊ ရတ္တိန္တိဝံ၊ နေညဉ့်ပတ်လုံး၊ အတန္တိတာ၊
မပျင်းရိကြကုန်သည်ဖြစ်၍၊ ဝါသမေယျာထ၊ လုံ့လွကြိုးကုပ်အားထုတ်
ကြကုန်သော၊ ဝေါ၊ သင်တို့သည်၊ ပမတ္တာ၊ မေ့လျော့ကြကုန်သည်၊ မာအ
ဟုတ္ထ၊ မဖြစ်ကြကုန်လင့်၊ ဝေါ၊ သင်တို့သည်၊ ခဏော၊ ကောင်းသောခဏကို၊
ပရိပါဒိတော၊ ပြီးစေအပ်ပြီ၊ သကေသိဿေ၊ မိမိတပည့်တို့ကို၊ အနု
သာသိတွာ၊ ဆုံးမ၍၊ ဒေဝဇောကံ၊ နတ်ပြည်သို့၊ ဝုနာဂမိ၊ တဆန်ပြန်ပြီ၊
အဗ္ဗရသစကပ္ပာနိ၊ တဆယ်ရှစ်ကမ္ဘာပတ်လုံး၊ ဒေဝဇောကေ၊ နတ်ပြည်
၌၊ အဟံ၊ ဝါသည်၊ ရမာမိ၊ ဖွေလျော်၏။ သတာနံပဗ္ဗက္ခတ္တုဗ္ဗ၊ အ
ကြိမ်ငါးခု တိုင်တိုင်လည်း၊ အဟံ၊ ဝါသည်၊ စက္ကဝတ္တိ၊ စကြာမင်း
သည်၊ အဟောသိ၊ ဖြစ်ပြီး အနော သတက္ခတ္တုဗ္ဗ၊ အကြိမ် တရားမက
များစွာလည်း၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏ အဖြစ်ကို၊ အကရေယိ၊ ပြုပြီ။
အဝသေသေသု ကပ္ပေသု၊ ကြွင်းသော ကပ်တို့၌၊ အဟံ၊ ဝါသည်၊ ဝေါ

ကိဏ္ဍံ၊ လှပြင်နတ်ပြည်၌ ဣမ်းသည်ဖြစ်၍၊ သံသာရိ၊ ကျင်သည်ပြေ၊
 ဒုဂ္ဂဟိ၊ ဒုဂ္ဂဟိဘဝကိုနာဘိဇာနာမိ၊ မဝိစဘုး၊ ဣဒံပလံ၊ ဤအကျိုးသည်၊
 ဥပ္ပာဒယ၊ နိမိတ်ဘတ်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ကောရဒိကော၊ ကုရ
 ဣာကြာပွင့်ကုံးရစ်သော၊ မာသော၊ တန်ဆောင်ရမ်းလ၌၊ ဗဟု၊ များစွာကုန်
 သော၊ ပါဒေါ၊ သက်ပင်ကိုသည်၊ ပုပ္ဖန္တိ၊ ယထာ၊ ပွင့်ကုန်သကဲ့သို့၊ တထေဝ၊
 ထိုအတူ သာဗျင်၊ အာစိ၊ ဝါသည်လည်း၊ သမယေ၊ ပွင့်၍နိ အခါ၌၊ မဟေထိ
 နာ၊ မြက်စွာဘုရားသည်၊ ပုပ္ဖိတော၊ ပွင့်စေအပ်သည်၊ အမိ၊ ဖြစ်၏၊ မေ၊
 ဝါ၏၊ ဝီရိယံ၊ ထုံ့လသည်၊ ရုခဓောရယျံ၊ ဝန်ကိုဆောင်နိုင်၏၊ ယောဂက္ခေမာ
 ဝိဝါဟနံ၊ ယောဂတို့၏ကုန်ခြင်းကိုဆောင်၏၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗု
 နံ၊ အနှောင်အဖွဲ့ကိုဆောတွာ ဖြစ်၍၊ ဝိဟရတိ၊ နေသကဲ့သို့၊ အနာသဂေါ
 အာသဂေါမရှိဘဲ၊ ဝိဟရမိ၊ နေရ၏၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသ
 ဟာသကပွေ၊ ကမ္ဘာတစ်နားထက်၌၊ ယံပုစ္ဆံ၊ အကြင်အမေးကို၊ အဘိ
 ဘိ၊ နှုတ်၊ ကြားပြီးတော့၊ ထိုအခါမှ၊ ပာသုတိ၊ စ၍၊ ဒုဂ္ဂဟိ၊ ဒုဂ္ဂဟိဘဝကို၊
 နာဘိဇာနာမိ၊ မဝိစဘုး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ကိဏ္ဍနာယ၊ ကြားခြင်း
 ၏၊ အကျိုးတည်း၊ ဣယျံ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊
 အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟရမိ၊ နေရ၏၊ မေ၊ ဝါ၏၊ အာဂတံ၊
 လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သ္မာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊
 ဂာသနံ၊ အဆုံးအမတော်ကို၊ ဂတံ၊ ပြုအပ်ပြီ၊ စတသော၊ ထေးပါး
 ကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊
 အဆုံးအမတော်ကို၊ ဂတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်
 သောသက်တော်ရှိသော၊ ပုဋိနုပ္ပါဒကောထေရော၊ ပုဋိနုပ္ပါဒကမထေရ်သည်
 ဣမာဂါထာသော၊ ဤဂါထာတို့ကို၊ အဘာယိတ္ထံ၊ ရှုတ်ဆိုတော်မူပြီး ၊
 ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ပုဋိနုပ္ပါဒ
 ကထေရဿ၊ ပုဋိနုပ္ပါဒကမထေရ်၏၊ သတ္တမံ၊ ရှစ်ခုမြောက်သော၊ အပ
 ဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။

၄၉-ပံသုကူလဝဂ်-၄၀၉-တရုဏီယက္ခေရအပဒါနိ၊

သယန္တူ၊ အလိုလို ဖြစ်တော်မူသော၊ ယောဂ နာယကော၊ ယောဂ
 ကိုနိဗ္ဗာန်သို့ ဆောင်တော် မူတတ်သော၊ တထာဂတော၊ ရှေးဘုရားတို့
 ကဲ့သို့လာခြင်း ကောင်းတော်မူသော၊ အတ္ထဒသိတုဘဂေါ၊ အတ္ထဒသိ

မြတ်စွာဘုရားသည်ကား၊ ဝိနယာနဒိယာ၊ ဝိနယာမြစ်၏၊ တီရေ၊ ကမ်းသို့၊ ဥပါဂန္တိ၊ ကပ်တော်မူ၏။ ဝါရိဂေါစရော၊ ရေ၌ဘုတ်စားသော၊ ကန္တပေါ၊ လိပ်သည်။ ဘုတွာ၊ စား၍၊ ဥဒကာ၊ ရေမှ၊ အထိနိက္ခမ္ပ၊ ရေမှထွက်၍၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ တရိဘုကာမော၊ ကူးတို့ပို့လိုသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ ထောကနာယကံ၊ မြတ်စွာဘုရားသို့၊ ဥပေထိံ၊ ကပ်ပြီ။ ဗုဒ္ဓေါ၊ သစ္စာလေးပါးကိုထိတော်မူသော၊ အတ္ထဒသိမဟာမုနိ၊ အတ္ထဒသိမြတ်စွာဘုရား၊ မံ၊ အကျွန်ုပ်ကို၊ အဘိရုဘဏှ၊ တက်စီးတော်မူပါသော၊ အဟံ၊ အကျွန်ုပ်သည်၊ ထာရံ၊ သိသာမိ၊ ကူးတို့ပို့ပါအံ့၊ တုဝံ၊ အရှင်ဘုရားသည်၊ ဒုက္ခသာန္နကရော၊ ဒုက္ခ၏အဆုံးကိုပြုတော်မူတတ်၏။ မမ၊ ငါ၏၊ သင်္ကပ္ပံ၊ အကြံကို၊ အညာယ၊ သိ၍၊ ထောကနာယကော၊ ထောကကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ အတ္ထဒသိမဟာယသော၊ အတ္ထဒသိမြတ်စွာဘုရားသည်၊ မေ၊ ငါ၏၊ ဝိဗ္ဗိံ၊ ကျောက်ကုန်းသို့၊ အဘိရုဟိတွာန၊ တက်စီး၍၊ အဋ္ဌာသိ၊ ဘည်တော်မူ၏။ ယဟော၊ အကြင်အခါမှ၊ အတ္တာနံ၊ မိမိကိုယ်ကို၊ သရာမိ၊ အခံက်မေ့၏၊ ယုတော၊ အကြင်အခါမှ၊ ဝိညုတံ၊ သိကြားလိမ္မာသောအဖြစ်သို့၊ ပတ္တော၊ ရောက်သည်၊ အတ္ထိ၊ ဖြစ်၏။ ပါဒထလေ၊ ခြေတော်အပြင်သည်၊ ဗုဒ္ဓေါလိသည်ရှိသော်၊ သုခံ၊ ချမ်းသာသည်၊ ဟောတိယထာ၊ ဖြစ်သကဲ့သို့၊ မေ၊ ငါအား၊ တာဒိသံ၊ ထိုသို့သဘောရှိသော၊ သုခံ၊ ချမ်းသာသည်၊ နတ္ထိ၊ မရှိ။ သမ္ပုဇ္ဈေါ၊ သစ္စာလေးပါးတရားကိုထိတော်မူသော၊ မဟာယသော၊ များသောအခြံအရံအကျော်အစောရှိတော်မူသော၊ အတ္ထဒသိ၊ အတ္ထဒသိမြတ်စွာဘုရားသည်၊ နဒိကီရုဋ္ဌိ၊ မြစ်ကမ်း၌၊ ဥတွာန၊ ရပ်တော်မူ၍၊ ဣမာဂါယာ၊ ဤဂါယာတို့ကို၊ အဘာသထ၊ ဟောတော်မူ၏။ ယောဝတော၊ အကြင်မှသောက်၊ ဝိတ္တံ၊ စိတ်သည်၊ ဝတ္တကေ၊ ဖြစ်၏၊ ဂင်္ဂါသောဝံ၊ ဂင်္ဂါအယဉ်ကို၊ အဟံ၊ ငါသည်၊ တရာမိ၊ ကူး၏၊ ပညာဝါ၊ ပညာရှိသော၊ အယဂ္ဂကန္တပေါရာဇာ၊ ဤလိပ်မင်းသည်လည်း၊ မမ၊ ငါအား၊ တာရေထိ၊ ကူးတို့ပို့၏။ ဗုဒ္ဓိနာဗုဒ္ဓဘရုနေန၊ ဤမြတ်စွာဘုရားကိုကူးတို့ပို့သဖြင့်လည်းကောင်း၊ မေတ္တဝိတ္တဝဘာယစ၊ မေတ္တာစိတ်ရှိသဖြင့်လည်းကောင်း၊ အဋ္ဌာရသေကပ္ပသာထေ၊ တထောင်ရှစ်ရာကမ္ဘာပတ်လုံး၊ ဒေဝလောကေ၊ နတ်ပြည်၌၊ ရမသတိ၊ ဇွေထောင်ရလတ္တံ့။ ဒေဝထောကာ၊ နတ်ပြည်မှ၊ ဣမ၊ ဤလူပြည်သို့၊ အာဂတ္တာ၊ သာ၍၊ သုက္ကမူထေန၊ တူထိုက်အကြောင်းရင်းသည်၊ စောဒိတော၊ တိုက်တွန်းနှိုးဆော်အပ်သည်ဖြစ်၍၊ ကောသနေ၊ တခုတည်းသောနေရာ၌၊ နိသီဒိတွာ၊ ထိုင်၍၊ ကင်္ဂါသောဝံ၊ ယုမှားခြင်းတည်းဟူသောအယဉ်ကို၊

မာတာ၊ မယိတော်သည်၊ ဟောသနာမ၊ မာယာအမည်ရှိသည်၊ ဘဝိ
 သတိ၊ ဖြစ်လတ္တံ့၊ ပိတာ၊ ခမည်းတော်သည်၊ သုဒ္ဓေါဒနောနာမ၊ သုဒ္ဓေါဒန
 မည်၏၊ အယံ၊ ဤသုမေခေရသေ့သည်၊ ဂေါတမော၊ ဂေါတမတရားသည်၊
 ဟောသတိ၊ ဖြစ်လတ္တံ့၊ ပဝနံ၊ ကမ္မဋ္ဌာန်းကို၊ ပဒဟိတွာန၊ အားထုတ်၍၊
 ဗုဒ္ဓရကာရိကံ၊ ပြုခဲ့စွာသောအမှုကို၊ ကတွာ၊ ပြုတော်မူ၍၊ အသေတ္ထမူ
 ထေ၊ ညောင်ဗုဒ္ဓဟေ ပင်ရင်း၌၊ မဟာယသော၊ များသော၊ အခြံအရံအ
 ကျော်အစောရှိသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာတရားသည်၊ ဗုဒ္ဓိသတိ၊ ပွင့်
 တော်မူလတ္တံ့၊ ဥပတိသေသစ၊ ဥပတိသေလည်းကောင်း၊ ကောလိ
 တောစ၊ သောလိဘ လည်းကောင်း၊ အဂ္ဂါ၊ မြတ်ကုန်သော၊ သာဝကော၊
 တပည့်သားတော်တို့သည်၊ ဟောသန္တိ၊ ဖြစ်ကုန်လတ္တံ့၊ နာမေဤအမည်
 အားဖြင့်၊ အာနန္ဒောနာမ၊ အာနန္ဒာအမည်ရှိသောသူသည်၊ ဣမံဇိနံ၊ မြတ်စွာ
 တရားကို၊ ဥပဋ္ဌိသတိ၊ ထုတ်ကျွေးလတ္တံ့၊ ဝေမာစ၊ ဝေမာလည်း
 ကောင်း၊ ဥပ္ပထဝတ္ထာစ၊ ဥပ္ပထဝဏ် လည်းကောင်း၊ အဂ္ဂါ၊ မြတ်ကုန်
 သော၊ သာဝိကာ၊ တပည့်မတို့သည်၊ ဟောသန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဝိတ္ထော၊
 ဝိတ္ထသူကြွယ်လည်းကောင်း၊ အာဠဝကောစ၊ အာဠဝကမင်းလည်းကောင်း၊
 အဂ္ဂါ၊ မြတ်ကုန်သော၊ ဥပသိကာ၊ သီတင်းသည်တို့သည်၊ ဟောသန္တိ၊ ဖြစ်
 ကုန်လတ္တံ့၊ ဝိဇ္ဇတ္တရာ၊ ဝိဇ္ဇတ္တရာသည်လည်းကောင်း၊ နန္ဒမာတာ၊ နန္ဒ
 မာတာ၊ နန္ဒမာတာသည်လည်းကောင်း၊ အဂ္ဂါ၊ မြတ်ကုန်သော၊ ဥပါသိကာ၊
 သီတင်းသည်မတို့သည်၊ ဟောသန္တိ၊ ဖြစ်ကုန်လတ္တံ့၊ ဣမံပပိရသော၊ ဤ
 ဂေါတမမြတ်စွာတရား၏၊ ဗေပိ၊ ဗေပိကို၊ အသတ္ထောတိ၊ ညောင်ဗုဒ္ဓဟေ
 ဟူ၍၊ ပဝုပ္ပတ်၊ ဆိုအပ်၏၊ ဣတိ၊ ဤသို့၊ သုမေခေ၊ သုမေခေရသေ့ကို၊ ဇိနော၊
 ဒီပင်္ကရာ၊ မြတ်စွာတရားသည်၊ ဗျာကရိ၊ ဗျာဒိတ်စကားကြားတော်မူ၏၊
 အသမဿ၊ အမျှဖြစ်တော်မူသော၊ မဟေသိနော၊ မြတ်စွာတရား၏၊ ဣဒံ
 စနံ၊ ဤစကားကို၊ သုတွာန၊ ကြား၍၊ နမေဗု၊ လူနတ်တို့သည်၊ အာမောဒိတာ၊
 ဝမ်းမြောက်ကုန်သည်ဖြစ်၍၊ ကတဇ္ဇထိ၊ ချီးသောလက်ဆောင်ရှိကုန်သည်ဖြစ်
 ၍၊ နမသန္တိ၊ ရှိခိုးကုန်၏၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ သုထိက္ခိ
 တော၊ ကောင်းစွာကျင့်အပ်သောသိက္ခာရှိသော၊ မေစောနာမ၊ မေစာအ
 မည်ရှိသော၊ မာဏဝေ၊ လူလင်သည်၊ အာထိ၊ ဖြစ်ပြီ၊ မဟာမုနေ၊ မြတ်
 စွာတရား၊ သုမေခသော၊ သုမေခေ၏၊ သေဋ္ဌံ၊ မြတ်သော၊ ဗျာကတေ၊
 ဗျာဒိတ်စကားကို၊ သုတွာ၊ ကြား၍၊ ကမ္ပဏာသယေ၊ ကရုဏာ၏လည်းရာ
 ဖြစ်တော်မူသော၊ သုမေခေ၊ သုမေခေ၌၊ သံဝိသေဋ္ဌော၊ လွန်စွာအကျွမ်း

ဝင်သည်။ ဘဝိတွာန၊ ဖြစ်၍၊ ပဗ္ဗန္တု၊ ရဟန်း၏အဖြစ်ကိုလည်းကောင်း၊ တံစိ
ရံ၊ ထိုသုခမောဒ်နှင့်၊ ဝဟာဝ၊ တကွသာလျှင်၊ အနုပဗ္ဗဇိ၊ အတုလိုက်၍
ရဟန်းပြုပြီ၊ ပါတိမောက္ခသ္မိံ၊ ပါတိမောက္ခသံဝဇ္ဇသိလန္တိလည်းကောင်း၊
ပဗ္ဗသု၊ ငါးပါးကုန်သော၊ ဣန္ဒြေယေ သုစ၊ ဣန္ဒြေတို့၌လည်းကောင်း၊ သံဝုတေ၊
စောင့်စည်း၏၊ သုဒ္ဓါဇိဝေါ၊ စင်ကြယ်သောအသက်မွေးခြင်းရှိ၏၊ သာတော၊
သတိရှိ၏၊ ဝီရော၊ ကြီးသောလုံ့လရှိ၏၊ ဇိနသာသနကာရကော၊ ဖြတ်စွာ
တုရား၏အဆုံးအမတော်ကိုလိုက်နာ၏၊ ဝေံ၊ ဤသို့၊ အဟံ၊ ငါသည်၊ ဝိ
ဟရမာနော၊ နေသည်ရှိသော်၊ ကေနမိ၊ တရံ၊ တယောက်သော၊ ပါပမိတ္တေန၊
ယုတ်မာသောအဆွေခင်းပွန်းသည်၊ အနာစာရေ၊ ယုတ်မာသောအကျင့်၌၊
သောဇိတော၊ တိုက်တွန်းအပ်သည်ဖြစ်၍၊ သုမဂ္ဂါ၊ ကောင်းသောခရီးမှ၊ ပရိ
ဝံသိတော၊ သျှောက်ပြီ၊ ဝိတက္ကဝသိကော၊ ယုတ်မာသောအကြံ၏အလို
သည်၊ ဟုတွာ၊ ဖြစ်၍၊ သာသနတော၊ သာသနာမှ၊ အပက္ကသိံ၊ ဗဲပြီးစေ့စွာ၊ နေဝံ
၌၊ တေနထုမိတ္တေန၊ ထိုယုတ်မာသောအဆွေခင်းပွန်းသည်၊ ပယုတ္တော၊ တိုက်
တွန်းအပ်သည်ဖြစ်၍၊ မာတုစာဟနံ၊ အမိကိုသတ်သော၊ အနန္တရိယဉ္ဇ၊ အ
နန္တရိယကံကိုလည်း၊ အကရိံ၊ ပြုပြီ၊ ဒုဗ္ဗမာနသော၊ ပြစ်မှားသောစိတ်ရှိ
သည်ဖြစ်၍၊ စာတယိံ၊ သတ်ပြီ၊ တတော၊ ထိုကိုယ်၏အဖြစ်မှ၊ စုတော၊ စု
တေသည်ရှိသော်၊ သုဒါရုဏံ၊ အလွန်ကြမ်းကြုတ်သော၊ မာဘဝိမိ၊ အဝိစိငရဲ
ကြီးသို့၊ ဥပပန္နော၊ ရောက်၏၊ ဝိနိပါတဂတော၊ အဝိစိငရဲသို့လျှောက်သည်၊
သန္တော၊ ဖြစ်လျှောက်မိန့်၊ ကြာမြင့်စွာ၊ ဒုက္ခိတော၊ ဆင်းရဲခြင်းသို့ရောက်သည်
ဖြစ်၍၊ သံ သရိံ၊ ကျင်လည်ရပြီ၊ ဝိနိ၊ လုံ့လရှိသော၊ နရပုဂံဝံ၊ နုတ်လူတို့ထက်
မြတ်တော်မူသော၊ သုမေခံ၊ သုမေခာအရှင်ရသေ့ကို၊ ပုနော၊ တဖန်၊ နအဒ္ဓ
သံ၊ မမြင်ပြီ၊ အသ္မိံ၊ ကပွေ၊ ဤတဒ္ဓကမ္ဘာ၌၊ သရဒ္ဓမ္မိံ၊ သရဒ္ဓရာ၌၊ ကိဝိဂီဏော၊
ကိဝိဂီလအမည်ရှိသော၊ မဇ္ဈော၊ ငါးသည်၊ အာသိံ၊ ဖြစ်ပြီ၊ သာဝရေ၊
သရဒ္ဓရာ၌၊ နာပံ၊ လှေသင်္ဘောကို၊ ဒိသ္မာ၊ မြင်၍၊ အဟံ၊ ငါသည်၊ ဂေါစ
ရက္ကံ၊ အစာရှာခြင်းအလို့ငှါ၊ ဥပါဂမိံ၊ ကပ်ပြီ၊ ဝါဏိဇာ၊ သင်္ဘော
သားတို့သည်၊ မံ၊ ငါ့ကို၊ ဒိသ္မာ၊ မြင်၍၊ ဘိတော၊ ကြောက်ကြလှန်သည်
ဖြစ်၍၊ ဗုဒ္ဓသေဋ္ဌံ၊ တုရားမြတ်ကို၊ အနုသာရိံ၊ အောက်မှေပြီ၊ တေ
ဟိ၊ ထိုသင်္ဘော သားတို့သည်၊ ဥဒိရိတံ၊ မြှောက်သော၊ ဂေါတမောတိ
မာာ ကောသံ၊ ဂေါတမဟူသော သည်းစွာသော အသံကို၊ သုတွာ၊
ကြား၍၊ ပုဗ္ဗသည်၊ ရှေး၌ဖြစ်ဘူးသောအမှတ်ကို၊ သရိတွာန၊ အောက်
မှေ၍၊ တတော တဒါ ကာယေ၊ ထိုအခါ၌၊ ကာယကံတော၊ သေသည်

ဖြစ်၍၊ အဟံ၊ ငါသည်၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ ဣဒ္ဓေ၊ ကြွယ်ဝ
သော၊ ကုလေ၊ အမျိုး၌၊ ပြာဟ္မဏာဇာတိယံ၊ ပုဏ္ဏားမျိုး၌၊ ဇာတော၊ ဖြစ်၏။ ။
ဓမ္မရုစိနာမ၊ ဓမ္မရုစိအမည်ရှိသည်။ အာသိ၊ ဖြစ်၏။ သဗ္ဗပါပဂုဏ္ဏကော၊ ခပ်
ထိမ်းသောမကောင်းမှုကိုစက်ဆုပ်၏။ အဟံ၊ ငါသည်။ လောကပဇ္ဇာတံ၊
မြတ်စွာဘုရားကို၊ ဗိသွာ၊ မြင်၍၊ ဇာတိယာ၊ မွေးဖွားသည်မှ၊ သတ္တဝသိ
ကော၊ ခုနစ်နှစ်သာရှိသေးသျှက်။ မဟာဇေတဝနံ၊ မဟာဇေတဝန်၊ ကျောင်း
ကြီးသို့၊ ဝတ္ထံ၊ သွား၍၊ အနဂါရိယံ၊ ရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရှင်ဂြိုဟ်၊ ရုတ္တိ
ယာ၊ ညဉ့်၌လည်းကောင်း၊ ဗိဝသယာ၊ နေ့၌လည်းကောင်း၊ တိက္ခတ္တံ၊
သုံးကြိမ်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားသို့၊ ဥပေမိ၊ ကပ်၏။ တဒါ၊ ထိုအခါ၌၊ မုနိံ၊
မြတ်စွာဘုရားသည်။ ဓမ္မရုစိ၊ ဓမ္မရုစိ၊ စိရံ၊ ကြာမြင့်ထွေးထွေး၊ ဣတိ၊ ဤသို့၊ ဝိ
ငါ့ကို၊ အာဟ၊ မိန့်တော်မူ၏။ တတော၊ တဒါကာလေ၊ ထိုအခါ၌၊ ပုဗ္ဗကမ္မပသာ
ဝိတံ၊ ရှေးကောင်းမှုကံအမွန်ရှိသော၊ အဟံ၊ ငါသည်၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊
အဂဓံ၊ လျှောက်ပြီး၊ သတပုညလက္ခဏံ၊ အရာမကသော ဘုန်းတော်
ကြောင့်ဖြစ်သောလက္ခဏာတော်ရှိတော်မူသော၊ ပတိပုဗ္ဗေ၊ ရှေးကောင်းမှု
ကိုစွဲ၍ဖြစ်သော၊ ဝိသုဒ္ဓပစ္စယံ၊ စင်ကြယ်သောအကြောင်းရှိတော်မူသော
မြတ်စွာဘုရားကို၊ အဗိဇ္ဇိမေ၊ မမြင်ရသည်ကား၊ သုစိရံ၊ အလွန်ကြာမြင့်ထွေးထွေး၊
အဟံ၊ အကျွန်ုပ်သည်၊ အဇ္ဈယ၊ ချာတံ၊ အရှင်ဘုရား၏၊ နိရူပဓံ၊ နှိုင်းယှဉ်စရာ
ဥပမာမရှိသော၊ ဝိဂ္ဂဟံ၊ ကိုယ်တော်ကို၊ ပတေ၊ စင်စစ်၊ ပဿာမိ၊ မြင်၏။
ဟံဝသနံ၊ ထိုမြင်ရခြင်းသည်။ သုပေက္ခနံ၊ ကောင်းသော ဖူးမြင်ခြင်း
တည်း။ တယာ၊ အရှင်ဘုရားသည်၊ သုစိရံ၊ အလွန်ကြာမြင့်ထွေးထွေး၊
ဝိ၊ ဘတတ္ထမော၊ ကင်းသောမောဟရှိ၏။ သုစိရံ၊ အလွန်၊ စင်ကြယ်စွာစေ့၊ ငုံ့အပ်
သောသိသဖြင့်၊ နဒိ၊ တဏှာမြစ်ကို၊ ဝိသောသိတာ၊ ချောက်သွေ့စေအပ်ပြီး၊
သုစိရံ၊ အလွန်စင်ကြယ်သော၊ အမလံ၊ အညစ်အကြေးကင်းသော၊ နိဗ္ဗာန်ကို၊
ဝိသောဝိတံ၊ ဆုတ်သင်အပ်ပြီး၊ မဟာရုနေ၊ မြတ်စွာဘုရား၊ နယနံ၊ မျက်စိ
တော်သည်။ ဥာဏမယံ၊ ဥာဏ်ဖြင့်ပြီး၏။ တယာ၊ အရှင်ဘုရားနှင့်၊ စိရု
ကာလ၊ အမင်္ဂီသော၊ ကြာမြင့်စွာသောကာလပတ်လုံး တကွပေါင်းတော်မူ
ခြင်းသည်။ အဝိနုဋ္ဌော၊ မပျောက်၊ ပုန၊ တဘနံ၊ အန္တရံ၊ ထေးသင်္ချေနှင့်ကမ္ဘာ
တထိန်းထက်၌၊ စိရံ၊ ကြာမြင့်ထွေးထွေး၊ အဇ္ဈယ၊ ချာတံ၊ အရှင်ဘုရားနှင့်၊
ပုန၊ တဘနံ၊ သမာဂတော၊ ပေါင်းတော်မူပြန်၏။ ဂေါတမ၊ ဂေါတမအနွယ်
ဖြစ်သောသူ၊ ကတာနိ၊ ပြုအပ်သောကုသိုလ်တို့သည်၊ နဟိနုဿန္တိ၊ မပျောက်
ပျက်ကုန်၊ မတ္ထံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊ အနာသ

ဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာတံ၊ လာခြင်း
သည်။ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်(ပ)၊ သာသနံ၊
အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊
ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း(ပ)၊ သာသနံ၊ အဆုံးအမ
တော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
သက်တော်ရှိသော၊ ဓမ္မရူပိထေရော၊ ဓမ္မရူပိမထေရ်သည်၊ ဣမာဂါယာယော၊
ဤဂါယာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ။ ဣတိဣဒိနာဗုဒ္ဓတ္ထမေန၊
ဤသို့သောသဒ္ဓါအစဉ်အနက်စဉ်ဖြင့်၊ ဓမ္မရူပိတ္ထေရဿ၊ ဓမ္မရူပိမထေရ်၏၊
နဝဓံ၊ ကိုးရမ္ပျောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၄၉-ပံသုကုသဝင်-၄၉၂-သာယမဏ္ဍပိယတ္ထေရအပဒါနံ၊

သာယဝနံ၊ အင်ကြင်းကောသို့၊ အဇ္ဈောဂါဘောတွာ၊ သက်ဝင်၍၊ မမ၊
ငါ၏၊ အဿမော၊ သင်ခမ်းကျောင်းကို၊ သုကတော၊ ကောင်းစွာပြုအပ်၏။
သာယဝုပ္ပေဟိ၊ အင်ကြင်းပန်းတို့ဖြင့်၊ သဗ္ဗန္ဓော၊ ဇနီး၊ ထွမ်း၏၊ တဒါ၊ ထိုအခါ
၌၊ ဝိဝိနေ၊ တော၌၊ ဝသာမိ၊ နေ၏။ သယတ္ထ၊ အလိုလိုဖြစ်တော်မူသော၊
အဂ္ဂုပ္ပဏော၊ မြတ်သောပုဂ္ဂိုလ်ဖြစ်တော်မူသော၊ ဝိဝေကကာမော၊ ဆိတ်
ငြိမ်ရာကိုအလိုရှိတော်မူသော၊ သမ္ဗုဒ္ဓေါ၊ သစ္စာထေးပါးကိုသိတော်မူသော၊
ဝိပဿီဘဝေါ၊ ဝိပဿီမြတ်စွာဘုရားသည်၊ သာယဝနံ၊ အင်ကြင်းကောသို့၊
ဥပါဂမိ၊ ကပ်တော်မူ၏။ အဿမော၊ သင်ခမ်းကျောင်းမှ၊ အဘိနိက္ခမ္မ၊
ထွက်၍၊ ပဝနံ၊ တောသို့၊ အဟံ၊ ငါသည်။ အဝမာသိ၊ သွားပြီ၊ မူဇပလံ၊ သစ်
မြစ်သစ်သီးကို၊ ဝဝေသန္ဓော၊ ရှာဖွေလျက်၊ တဒါ၊ ထိုအခါ၌၊ ဝနေ၊ တော၌၊
အာဟိဏ္ဍာမိ၊ ထည့်သည်၏။ တတ္ထမဟာပနေ၊ ထိုတောကြီးထဲ၌၊ ဝိယ
ဒသိ၊ ဝိယဒသိအမည်တော်ရှိသော၊ မဟာယသံ၊ များသောအခြံအရံ
အကျော်အစောရှိသော၊ သုနိသိန္နံ၊ ကောင်းစွာထိုင်နေတော်မူသော၊ သမာ
ပန္နံ၊ သမာပတ်ဝင်စားတော်မူသော၊ ဝိရောစန္ဒံ၊ တင့်တယ်တော်မူသော၊
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဗ္ဗုသာသိ၊ မြင်ပြီ။ စတုဒဏ္ဍေ၊ လေးခုသော
တိုင်တို့ကို၊ ဥပေတွာနု၊ ထား၍၊ အဟံ၊ ငါသည်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊
ဥပရိ၊ အထက်၌၊ သုကတံ၊ ကောင်းစွာပြုအပ်သော၊ မဏ္ဍပံ၊ မဏ္ဍပ်ကို၊
ကတွာ၊ ပြု၍၊ သာယဝုပ္ပေဟိ၊ အင်ကြင်းပန်းတို့ဖြင့်၊ သာဒယီ၊ မိုးပြီ။ ။
သတ္တာဟံ၊ ခုနစ်ခုကပ်ပတ်လုံး၊ သာယဝာဒိတံ၊ အင်ကြင်းပန်းဖြင့်မိုးအပ်သော၊

မဏ္ဍပ်၊ မဏ္ဍပ်ကို၊ ဓာရယိတွာန၊ ဆောင်၍၊ တတ္ထ၊ ထိုမြတ်စွာဘုရား၌၊
 စိတ္တံ၊ စိတ်ကို၊ မသာဒေတွာ၊ ကြည်ညိုစေ၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရား
 မြတ်ကို၊ အဝန္တိ၊ ရှိခိုးပြီ၊ တတ္ထိသမယေ၊ ထိုအခါ၌၊ ဘဂဝါ၊ မြတ်စွာ
 ဘုရားသည်၊ သမာဓိတော၊ သမာဓိမှ၊ ဝုဠဟိတွာ၊ ထေတော်မူ၍၊ ယုဂမတ္တံ၊
 ထန်းပိုးတပြန်မျှ၊ ဝေက္ခမာနော၊ ရှုထော်မူထွက်၊ ဝုရိယုတ္တမော၊ မြတ်စွာ
 ဘုရားသည်၊ နိဝီဒိ၊ ထိုင်တော်မူ၏၊ ဝိယဒသိဿ၊ ဝိယဒသိအမည်
 တော်ရှိသော၊ သတ္ထုနော၊ မြတ်စွာဘုရား၏၊ ဝရုဏောနာမ၊ ဝရုဏအမည်ရှိ
 သော၊ သာပကော၊ တပည့်သည်၊ ဝသီသကသဟသေယိ၊ ရဟန္တာတသိန်း
 တို့နှင့်တကွ၊ ဝိနာယကံ၊ မြတ်စွာဘုရားသို့၊ ဥပဝန္တိ၊ ကပ်၏၊ ယောက
 ဇေဋ္ဌော၊ ယောက၏အရှုံးဖြစ်တော်မူသော၊ နရာသဘော၊ လူတို့ထက်မြတ်
 တော်မူသော၊ ဇိနေ၊ မာရ်ငါးပါးကိုအောင်တော်မူသော၊ ဝိယဒသိဿ
 ဝါ၊ ဝိယဒသိမြတ်စွာဘုရားသည်လည်း၊ ဘိက္ခုသံစော၊ ရဟန်းသံစော၌၊
 နိဝီဒိတွာ၊ ထိုင်တော်မူ၍၊ ဘိတံ၊ ပြုံးတော်မူခြင်းကို၊ ပါတုကရိ၊ ထင်ရှား
 ပြုတော်မူ၏၊ ဝိယဒသိဿ၊ ဝိယဒသိ အမည်တော်ရှိသော၊ သတ္ထု
 နာ၊ မြတ်စွာဘုရား၏၊ ဥပဋ္ဌာကော၊ အလုပ်အကျွေးဖြစ်သော၊ အနုရုဇ္ဈေ၊
 အနုရုဇ္ဈါမထေရ်သည်၊ စိဝရံ၊ သင်္ကန်းကို၊ ဧကံသံ၊ ထက်ဝဲတဘက်ပရံး
 ထက်၌၊ ကတွာ၊ ထင်သည်ကိုပြု၍၊ မဟာမုနိ၊ မြတ်စွာဘုရားကို၊ အဝုန္တိဗ္ဗံ၊
 မေးပြီ၊ သတ္ထုနော၊ မြတ်စွာဘုရား၏၊ သိတကမ္မဿ၊ ပြုံးခြင်းကိုပြု
 တော်မူခြင်း၏၊ ဟောတု၊ အကြောင်းကား၊ ကောနုခေါ၊ အဘယ်နည်း၊ ကာရ
 ဏော၊ အကြောင်းသည်၊ ဝိစ္စမာနမ္ဘိ၊ ရှိလတ်သော်၊ သတ္ထု၊ မြတ်စွာဘုရား
 သည်၊ သိတံ၊ ပြုံးခြင်းကို၊ ပါတုကရေ၊ ထင်ရှားပြုတော်မူ၏၊ ယော
 မာဏဝေါ၊ အကြင်လူလင်သည်၊ မေ၊ ငါအား၊ သတ္တာဟံ၊ ခုနစ်ရက်ပတ်
 ထုံး၊ သာထသဒနံ၊ အင်ကြင်ပန်းအရိုးကို၊ ဓာရေယိ၊ ဆောင်၏၊ တဿ၊
 ထိုသူ၏၊ ကမ္ဘိ၊ အမှုကို၊ သရိတွာန၊ အောင်စေ၍၊ အဟံ၊ ငါသည်၊ သိတံ၊
 ပြုံးခြင်းကို၊ ပါတုကရိ၊ ထင်ရှားပြုပြီ၊ ယိတံပုညံ၊ အကြင်ကောင်း
 မှုသည်၊ ဝိပစ္စတိ၊ အကျိုးပေး၏၊ အနောကာသံ၊ အကျိုးမပေးသောအခွင့်
 ကို၊ အဟံ၊ ငါသည်၊ နပဿာမိ၊ မမြင်၊ ဧဒေဝဏာကော၊ နတ်ပြည်၌လည်း
 ကောင်း၊ မနုဿေဝါ၊ လူပြည်၌လည်းကောင်း၊ ဩကာသောဝ၊ အခွင့်သည်
 သာလျှင်၊ နသမ္ပတိ၊ မဆန်း၊ ဒေဝဏောကော၊ နတ်ပြည်၌၊ ဝသန္တဿ၊ နေ
 သော၊ ပုညကမ္မသမာဓိနော၊ ကောင်းမှုကံနှင့်ပြည့်စုံသော၊ တဿ၊ ထိုနတ်
 သားအား၊ ယာဝတံ၊ အကြင်မျှလောက်၊ ပရိသာ၊ ပရိသာတ်တို့သည်၊ အတ္ထိ၊

ရှိကုန်၏။ တာဝတာ၊ ထိုမျှလောက်၊ သာဓကန္ဓာ၊ အင်ကြင်းပန်းဖြင့်ဖုံးထွမ်း
သည်၊ ဘဝိဿတိ၊ ဖြစ်ထွက်၊ ပုညကမ္မသမာဟိတော၊ ကောင်းမှုကံနှင့်
ပြည့်စုံသော သူသည်၊ တတ္ထ၊ ထိုနတ်ပြည်၌၊ ဒိဗ္ဗေဟိ၊ နတ်၌ ဖြစ်ကုန်
သော၊ နဗ္ဗေဟိစ၊ ကခြင်းတို့ဖြင့်လည်းကောင်း၊ ဝိတေဟိစ၊ သိခြင်းတို့ဖြင့်
လည်းကောင်း၊ ဝါဒိတေဟိစ၊ တီးမှုတ်ခြင်းတို့ဖြင့်လည်းကောင်း၊ သဒါ၊ အ
ခါခပ်သိမ်း၊ သန္တော၊ ထင်ရှားရှိသည်ဖြစ်၍၊ ရခိဿတိ၊ ဓွေ့လျော်ရတ္တံ၊
တဿ၊ ထိုနတ်သားအား၊ ယာဝတာ၊ အကြင်မျှလောက်၊ ပရိသေ၊ ပရိသတ်
တို့သည်၊ အတ္ထိ၊ ရှိကုန်၏။ တာဝတာ၊ ထိုမျှလောက်၊ ဂန္ဓဝန္တံ၊ အရအရသည်၊
ဘဝိဿတိ၊ ဖြစ်ထွက်၊ သာဓဿ၊ အင်ကြင်းပန်း၏၊ ပုပ္ဖဝသောစ၊ ပန်းမိုး
သည်လည်း၊ တာဝဒေ၊ ထိုခဏ၌၊ ပဝသိဿတိ၊ ရွာထွက်၊ အယံမနုဇော၊
ဤသူသည်၊ တတော၊ ထိုနတ်ပြည်မှ၊ မုထော၊ စုတေသည်ရှိသော်၊ မာနုသံ၊
လူပြည်သို့၊ အာဂမိဿတိ၊ လာလတ္တံ၊ အူဝေ၊ ဤလူပြည်၌လည်း၊ သာဓဆ
ဒနံ၊ အင်ကြင်းပန်းအမိုးသည်၊ သဗ္ဗကာလံ၊ အခါခပ်သိမ်း၊ ဝေရိဿတိ၊
လောင်းထွက်၊ အူဝေ၊ ဤလူပြည်၌၊ သဗ္ဗတာဇ္ဇသမာဟိတံ၊ မောင်းကြေး
နင်းခွက်ခွင်းနှင့် တကွသော၊ နဗ္ဗဗ္ဗ၊ ကခြင်းသည်လည်းကောင်း၊ ဝိတဗ္ဗ၊
သိခြင်းသည်လည်းကောင်း၊ အူဝေ၊ ဤသူကို၊ နိဗ္ဗံ၊ အခါခပ်သိမ်း၊ ပရိဝါရိဿ
န္တိ၊ ခြံကုန်လတ္တံ၊ အူဝေ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကို
ပူဇော်ခြင်း၏၊ ဗယံ၊ အကျိုးတည်း၊ သူရိယေ၊ နေသည်၊ ဥဂ္ဂစ္ဆန္တေ၊
တက်သည်ရှိသော်ကား၊ သာဓဝသံ၊ အင်ကြင်းပန်းမိုးသည်၊ ဝသေတံ၊ ရွာ
၏၊ ပုညကမ္မန၊ ကောင်းမှုကံနှင့်၊ သံယုတ္တံ၊ ယှဉ်သည်ဖြစ်၍၊ သဗ္ဗကာလိကံ၊
အခါခပ်သိမ်း၊ ဝသေတေ၊ ရွာ၏၊ အဗ္ဗေရသေကပ္ပသတေ၊ တထေဝင်ရှစ်
ရာကမ္ဘာထက်၌၊ ဩက္ကာကကုယသန္တဝေ၊ တတိယဩက္ကာကအမျိုး၌ဖြစ်
သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်ရှိသော၊
သတ္တာ၊ မြတ်စွာဘုရားသည်၊ ထေဝကော၊ ထေဝက၌၊ ဘဝိဿတိ၊ ဖြစ်ထွက်၊
တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓဗ္ဗေသု၊ ဆယ်ပါးသောတရားတို့၌၊
ဒါယာဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်း၌ဖြစ်သော သားသည်၊ ဓမ္မနိဗ္ဗိ
တော၊ တရားသည်ဖန်ခင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ သဗ္ဗာသဝေ၊ အထုံးစုံ
သောအာသဝေါတရားတို့ကို၊ ပရိညာယ၊ ပိုင်းခြား၍၊ အနာသဝေ၊ အာသဝ
မရှိသည်ဖြစ်၍၊ နိဗ္ဗာယိဿတိ၊ နိဗ္ဗာန်ယူသိမ်းငြိမ်းထွက်၊ ဓမ္မံ၊ တရား
ကို၊ အဘိသမေန္တဿ၊ ထိုးတွင်း၍သိသောသူအား၊ သာဓန္တန္တံ၊ အင်ကြင်း
ပန်းအမိုးသည်၊ ဘဝိဿတိ၊ ဖြစ်ထွက်၊ ဝိတကေ၊ ထေဝင်တိုက်ပေါ်၌၊ ဈာယ

မာနဿ၊ လောဝိယောယုအား၊ ဆဒ္ဓန္နံ၊ အမိးသညံ၊ တတ္ထံ၊ ထိုလောဝိတိုက်၌၊
 ဟောသတိ၊ ဖြစ်လတ္တံ့၊ ဝိယဒသိမဟာရုနံ၊ ဝိယဒသိမြတ်စွာဘုရားသည်
 ဝိပါကံ၊ အကျိုးကို၊ ကိတ္တယိတွာန၊ ကြားတော်မူ၍၊ ဓမ္မဂုဗ္ဗိယော၊ တရား
 တော်တည်းဟူသောမိုးဖြင့်၊ ဘဂ္ဂေန္တော၊ ရောင့်ရဲစေထျက်၊ ပရိသဟ၊ ပရိ
 သတ်အား၊ ဓမ္မံ၊ တရားတော်ကို၊ ဒေသေတိ၊ ဟောတော်မူ၏။ ဒေဝေယု၊
 နတ်ပြည် ဘုရား၊ တိ သကပ္ပာနိ၊ ကန္တာယုး၊ ဆယ်တို့ပတ်လုံး၊ ဒေဝဓမ္မံ၊ နတ်မင်း
 ၏အဖြစ်ကို၊ အကာရယံ၊ ပြုပြီ၊ သဗ္ဗစ၊ အကြိမ်ခြောက် ဆယ်တို့လည်း
 ကောင်း၊ သတ္တဗ္ဗတ္ထု၊ အကြိမ်ခုနစ်ဆယ်တို့ လည်းကောင်း၊ အဟံ၊ ငါ
 သည်၊ စတ္တဝတ္ထိ၊ စကြာမင်းသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဒေဝလောကော၊
 နတ်ပြည်မှအစ၊ ဤလူပြည်သို့၊ အာဂတံ၊ လာ၍၊ ဝိဂုလံ၊ ပြန်ပြောသော၊ သုခံ
 ချမ်းသာကို၊ သဘာမိ၊ ရု၏။ ဣဓေဝိ၊ ဤလူပြည်၌လည်း၊ သာသဆဒ္ဓန္နံ၊ အင်
 ကြင်းပန်းအမိးသည်၊ ဟောသတိ၊ ဖြစ်၏။ ဣဒံ၊ ဤအကျိုးသည်၊ သာသဆ
 ဒ္ဓန္နဿ၊ အင်ကြင်းပန်းအမိး၏။ ဖဏံ၊ အကျိုးတည်း၊ အယံ၊ ဤအဖြစ်သည်၊
 မတ္တံ၊ ငါအား၊ ပတ္ထိမကော၊ အဆုံးစွန်သောအဖြစ်တည်း၊ စရိမော၊ နောက်
 ဆုံးသော၊ ဘဝေါ၊ ဘဝသည်၊ ဝတ္တတေ၊ ဖြစ်၏။ ဣဓေဝိ၊ ဤလူပြည်၌
 လည်း၊ သဗ္ဗကလိကံ၊ အခါခပ်သိမ်း၊ သာသဆဒ္ဓန္နံ၊ အင်ကြင်းပန်းအ
 မိးသည်၊ ဟောသတိ၊ ဖြစ်လတ္တံ့၊ ဂေါတမံ၊ ဂေါတမ အမည်တော်
 ရှိသော၊ သာဓုဂုရံ၊ သာဓုဂုရ် မင်းသားတို့၏ ရှေ့သွား ဖြစ်တော်
 မူသော၊ မဟာရုနံ၊ မြတ်စွာဘုရားကို၊ တောသယိတွာ၊ နှစ်သက်စေ
 ၍၊ ဇယပရာဇယံ၊ အောင်ခြင်းရှုံးခြင်းကို၊ ဟိတ္တာ၊ စွန့်၍၊ အစလံဋ္ဌာနံ၊
 နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်သည်၊ အမ္ဘိ၊ ဖြစ်၏။ အဋ္ဌာရသေ ကပ္ပသ
 တေ၊ တထောင်ရှစ်ရာကန္တာထက်၌၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာဘုရားကို၊
 အဘိပူဇယိံ၊ ပူဇော်ပြုဟောစော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂဟံ၊ ဒုဂ္ဂဟံ
 ကို၊ နာဘိဇာနာသိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ထု
 ရားကိုပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မတ္တံ၊ ငါသည်၊ ကိလေသာ၊
 ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။
 မေ၊ ငါ၏။ အာဂတံ၊ လာခြင်းသည်၊ ဝတံ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
 လာခြင်းသည်၊ (ပ)၊ သာသန္နံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။
 စတသော၊ ထေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါတို့ကို လည်း
 ကောင်း၊ (ပ)၊ သာသန္နံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊
 ဤသို့၍၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ သာသမဏ္ဍာပိယော

ထေရော၊သာလမဏ္ဍပိယမထေရံသည်။ ဣမာဂါထာယော၊ ဤဂါထာတို့
ကို၊အဘာသိတ္ထ၊ရွတ်ဆိုတော်မူပြီး ၊ဣတိဣပိနာနုတ္တမေန၊ ဤသို့သော
သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊သာလမဏ္ဍပိယတ္ထေရသာ၊သာလမဏ္ဍပိယမ
ထေရံ၏၊ဒသဓံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊အပဒါနံသည်။ သမတ္တံ၊
ပြီးပြီး ။

ဥဒါနံ၊ ဥဒါနံကား၊ ပံသုကူလံ၊ ပံသုကူလမထေရံ၊ ဗုဒ္ဓသည်၊ဗုဒ္ဓ
သညကမထေရံ၊တိသဒေါ၊တိသဒါယကမထေရံ၊ ဥာဏကိတ္တိကော၊ ဥာ
ဏကိတ္တကမထေရံ၊စန္ဒနိ၊စန္ဒနဒါယကမထေရံ၊ဓာတုပူဇီစ၊ ဓာတုပူဇက
မထေရံ၊ပုဋိနုပ္ပါဒကော၊ပုဋိနုပ္ပဒကမထေရံ၊တရုဏော၊တရုဏီယမထေရံ
ဓမ္မရုစိစ၊ဓမ္မရုစိမထေရံ၊ တဿ၊ထိုမှတပါး၊ သာလမဏ္ဍပိယော၊ သာလ
မဏ္ဍပိယမထေရံ၊ ဂါထာ၊ဂါထာတို့သည်။ ဧဒသတာနိ၊ နှစ်ရာတို့သည်။
ဘောန္တိ၊ဖြစ်ကုန်၏၊ ဝိနဝိသပိမေဝစ၊ တဆဲ့ကိုးဂါထာတို့သည်လည်း၊
ဟောန္တိ၊ ဖြစ်ကုန်၏၊ ကောနု ပညာသမော၊ လေးဆဲ့ ကိုးခုမြောက်
သော၊ ပံသုကူလ ဝပေါ၊ ပံသုကူလ ဝဂ်သည်။ နိဋ္ဌိတော၊ ပြီးခြင်းသို့
ရောက်ပြီ။ ။

၅၀-ကိံကဏိပုပ္ဖဝဂ်-၄၉ ၃-တိကိကိံကဏိပုပ္ဖိယတ္ထေရအပဒါနံ၊

ကဏိကာရံ၊ မဟာဓြေခါးပင်ကဲ့သို့၊ ဇောတန္တံ၊ ထွန်းတောက်စ
တော်မူသော၊ ပဗ္ဗဟန္တရေ၊တောင်ကြား၌၊နိသိန္တံ၊နေတော်မူသော၊ဝိရုဇံ၊
ကိဗေဓ သာဠု၊ကင်းတော်မူသော၊ဗုဒ္ဓံ၊ သဒ္ဓါထေးပါးကိုသိတော်မူသော၊
ဝိပဿိံ၊ဝိပဿိအမည်တော်ရှိသော၊လောကနာယကံ၊ မြတ်စွာဘုရားကို
အနုသံ၊မြင်ပြီ။ တိကိကိကိံကဏိပုပ္ဖာနိ၊ ဆည်းလည်းပန်းသုံးပွင့်တို့
ကို၊ပဝ္ဂဟ၊မြောက်ချီ၍၊ အဘိရောဗယိံ၊ဘင်လျှီပြီ။ ဗုဒ္ဓံ၊မြတ်စွာဘုရားကို၊
အဘိပူဇတောနု၊ပူဇော်၍၊ဒက္ခိဏာမုခေါ၊ တောင်သို့တူရှုမျက်နှာမူထုတ်၊
ဂစ္ဆာမိ၊သွား၏။ သုကာတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊ထို
ကောင်းမှုကံကြောင့် လည်းကောင်း၊ စေတနာပဏိဋိဟိစ၊ စေတနာသု
တောင်းခြင်းတို့ကြောင့်လည်းကောင်း၊မာနုသံဒေဟံ၊လူ၏ကိုယ်ကိုး၊ ဇဟိ
တွာ၊စွန့်၍၊အဟံ၊ငါသည်၊တာဝတိံသံ၊တာဝတိံသာသို့၊အဂစ္ဆိံ၊သွားပြီ။
ဣတော၊ဤ ဘဒ္ဒကမ္ဘာမှ၊ကေနုဝုတောကပ္ပေ၊ကိုးဆဲ့ တကပ်ထက်၌၊ယံဗုဒ္ဓံ
အကြင် မြတ်စွာဘုရားကို၊ အဘိပူဇယိံ၊ ပူဇော်ပြီ။ တထော၊ ထိုအခါမှ။

ပတုတိ၊ စန္ဒါ၊ ခုဂ္ဂတိ၊ ခုဂ္ဂတိဘဝကို၊ နာသိဇာနာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအ
 ကျိုးသည်၊ ဗုဒ္ဓပူဇာဟ၊ တုရားကိုစန်းပူဇော်ခြင်း၏၊ ဗလံ၊ အကျိုးတည်း။ ။
 မတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ချပိတဒ၊ နတ်မြှုပ်နှံအပ်ကုန်
 ပြီ၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ တဝါ၊ တဝတို့ကို၊ သမုဟ၊ တာ၊ ပယ်နှုတ်အပ်
 ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့တို့၊ ဆေတွာ၊ မြတ်၍၊
 ဝိဟရတိ၊ ဣဝ၊ နေသကဲ့သို့၊ အနာသဂေါ၊ အာသဂေါမရှိတဲ့၊ ဝိဟရ၊ မိ၊ နေရ
 ၏။ ။ မေ၊ ငါ၏၊ အာဂတံ၊ သာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်း
 သောသာခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာတုရား၏၊
 သန္တကေ၊ အထံတော်၌၊ တိလောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အ၊ ခုပုတ္တော
 အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတုရား၏၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ
 စ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမေဝတွာ
 ဝိစ၊ ဤဝိမေဝကူ တို့ကိုလည်းကောင်း၊ ဆဇ္ဇာထိညာစ၊ ခြောက်ပါးသော
 အထိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊
 ဗုဒ္ဓဿ၊ မြတ်စွာတုရား၏သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။
 ဣပ္ပံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ တိဏိကိကိဏိ
 ပုပ္ဖိယောထေရော၊ တိဏိကိကိဏိပုပ္ဖိယမထေရ်သည်၊ ဣမာဂါထာယော၊
 ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ။ ။ ဣတိဣမိနာခုတ္တမေန၊
 ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ကိဏိကိကိဏိပုပ္ဖိယတ္ထေရဿ၊
 တိဏိကိကိဏိပုပ္ဖိယမထေရ်၏၊ ပဋ္ဌမံ၊ ငှေးဦးစွာသော၊ အပဒါနံ၊ အပဒါနိ
 သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၀-ကိကဏိပုပ္ဖဝဂ်-၄၉၄-ပံသုကူလပူဇကတ္ထေရ်အပဒါနိ၊

တိမဝန္တဿ၊ ဟိဝန္တာ၏၊ အဝိဇ္ဇဇေ၊ မနိုးမဝေးသောအရပ်၌၊ ဥဒင်္ဂ
 ကောနာမ၊ ဥဒင်္ဂကအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏၊
 တတ္ထ၊ ထိုတောင်၌၊ ခုမဂ္ဂမ္ဘိ၊ သစ်ပင်များ၌၊ လဂ္ဂိတံ၊ ဆွဲထားသော၊ ပံသုကူလံ
 ပံသုကူသင်္ကန်းကို၊ အဒ္ဓသံ၊ မြင်ပြီ။ ။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ တိ
 ဏိကိကိဏိပုပ္ဖာနိ၊ ဆည်းလည်းခန်းသုံးပွင့်တို့ကို၊ ဩပိနိတွာန၊ ဆွတ်ခူး
 ၍၊ ဟဋ္ဌော၊ ရှင်သောငါသည်၊ ဟဋ္ဌေနပိတ္ထေန၊ ရှင်သောစိတ်ဖြင့်၊ ပံသုကူ
 လံ၊ ပံသုကူသင်္ကန်းကို၊ အပူဇယိ၊ ပူဇော်ပြီ။ ။ သုကတေန၊ ကောင်းစွာ

ပြုအပ်သော၊ တေနကတ္ထေရစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပကိဏ္ဍိယစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံဒေသာ၊ လူ၏ကိုယ်ကို၊ ဇတိတွာ၊ စွန့်၍၊ တာဝတံ၊ တာဝတံသာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဝတ္ထိံ၊ သွားပြီး၊ ဣတော၊ ဤသဒ္ဓကတ္ထပဿ၊ ကေနုပုဇနကတ္ထေရကိုးဆွဲဟကတ္ထာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံကမ္ပံ၊ အကြင်အမှုကို၊ အကရိံ၊ ပြုပြု၊ သတော၊ ထိုအခါမှ၊ ပတုတံ၊ စ၍၊ ဒုပ္ပတံ၊ ဒုပ္ပတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ အရဟတ္တဒ္ဓန္တံ၊ အရဟတ္တဖိုထံတံခွန်ကို၊ ပုဇနိတွာ၊ ပုဇနသောကြောင့်တည်း၊ မဗ္ဗံ၊ ငါသည်၊ ကိဏ္ဍိယကိဏ္ဍိယသောတို့ကို(ပ)အနုသပေါ၊ အာသပေါမရှိဘဲ၊ ဝိဟရာဒိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ ဝင်စစ်၊ သွာဂတံ၊ ကောင်းသေသာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆု၊ အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါး ကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆု၊ အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ပံသုကူထပူဇနကတ္ထေရော၊ ပံသုကူထပူဇနကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အာသယိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ပံသုကူထပူဇနကတ္ထေရဿ၊ ပံသုကူထပူဇနကမထေရ်၏၊ ဒုတိယံ၊ ဒုတိယမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

အဟံ၊ ငါသည်၊ ပုရော၊ ရှေး၌၊ ဝိတုမာတုမတေန၊ အပိအဖသေသဖြင့်၊ ဝနကမ္ပိကော၊ တော၌အမှုထုပ်သောသူသည်၊ အာသိံ၊ ဖြစ်ပြီ၊ ပသုမာရေန၊ သားကိုသတ်သဖြင့်၊ ဇိဝါမိ၊ အသက်မွေးရ၏၊ မေ၊ ငါအား၊ ကုသလံ၊ ကုသိုလ်သည်၊ နဒိန္ဒတိ၊ မရှိ၊ မေ၊ ငါ၏၊ အာသယသာမန္တာ၊ နေရ၏အနီး၌၊ သောကဂ္ဂနာယကော၊ သောကကိုမြတ်သောနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ တိသော၊ တိဿအမည်တော်ရှိသော၊ စက္ခုမာ၊ မြတ်စွာဘုရားသည်၊ အနုကမ္ဘာယ၊ အစဉ်သနားတော်မူသည်ဖြစ်၍၊ ကိကိပါဒါနိ၊ ခြေတော်ရာသုံးဆူတို့ကို၊ ဒသေသိ၊ ပြကော်မူ၏၊ တိဿနာမသ၊ တိဿအမည်တော်ရှိသော၊ သတ္တုနော၊ မြတ်စွာဘုရား၏၊ အတ္တမန္တပဒေ၊ နင်းကြွ

တော်ပူဇော်ခြေတော်ရာတို့ကိုဒိဿာ၊ မြင်၍၊ ဟောဋ္ဌော၊ ရွှင်သောငါသည်၊
 ဟောဋ္ဌနိဗ္ဗေဒန၊ ရွှင်သောစိတ်ဖြင့်၊ ပါဒေ၊ ခြေတော်ရာ၌၊ စိတ္တံ၊ စိတ်ကို၊ ပဿ
 ဒယိံ၊ ကြည်ညိုစေပြီး၊ ပါဒဝံ၊ အခြေရှိသော၊ ဝေဏီရုဏံ၊ မြေ၌ပေါက်
 သော၊ ပုပ္ဖိကံ၊ ပွင့်သော၊ ကောရဏ္ဍံ၊ လိပ်သရွေ့ပင်ကို၊ ဒိဿာ၊ မြင်၍၊ သ
 ကောသကံ၊ အခိုင်ခံ့ကတ္တ၊ ဝတေတွာန၊ ယူ၍၊ ပဒေသေဋ္ဌံ၊ ခြေတော်ရာ ဖြတ်
 ကို၊ အပူဇယိံ၊ ပူဇော်ပြီး၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေန
 ကမ္မေနစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိဗိဟိတ၊ စေ
 တနာသုတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံဗေဟံ၊ လူ၏ကိုယ်
 ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံသံ၊ သာဝတိံသာနတ်ပြည်
 သို့၊ အဂန္တိံ၊ သွားပြီး၊ ဒေဝတ္တံ၊ နတ်၌လည်းဖြစ်သော၊ အထ၊ ထိုမြို့၊ မာ
 နုသံ၊ လူ၌လည်းဖြစ်သော၊ ယံယံယောနိံ၊ အကြင်အကြင်အဖြစ်သို့၊ ဥပပဇ္ဇာ
 မိ၊ ကပ်ရာရ၏၊ တတ္ထတတ္ထံ၊ ထိုထိုအဖြစ်၌၊ ကောရဏ္ဍဇဝိ၊ လိပ်သရွေ့ကဲ့
 သို့အရေရှိသည်၊ ဟောမိ၊ ဖြစ်ရ၏၊ အဟံ၊ ငါသည်၊ သပ္ပဘာသော၊ အ
 ရောင်နှင့်ပြည့်စုံသည်၊ ဘဝါမိ ဖြစ်ရ၏၊ ဣတော၊ ဤတနုကမ္ဘာမှ၊ ဧန
 ဝတေကပ္ပေ၊ ကိုးဆဲနှစ်ကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံကမ္မံ၊ အကြင်အမှု
 ကို၊ အကရိံ၊ ပြုပြီး၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ နုပ္ပတိံ၊ နုပ္ပတိဘဝကို၊
 နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ပဒပူဇာယ၊ ခြေတော်
 ရာကိုပူဇော်ခြင်း၏၊ ဖသံ၊ အကျိုးတည်း၊ မဟ္တံ၊ ငါသည်၊ ကိယေသာ၊
 ကိယေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အဘာဝေါမရှိဘဲ၊ ဝိဟာရာ၊ နေရ၏၊
 ဇိမိ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
 ထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စ
 တသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို လည်း
 ကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤ
 သို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကောရဏ္ဍပုပ္ဖိယော
 ထေရော၊ ကောရဏ္ဍပုပ္ဖိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့
 ကို၊ အကာသိတ္ထံ၊ ရွတ်ဆိုဟော်မူပြီး၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော
 သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ကောရဏ္ဍပုပ္ဖိယတ္ထေရဿ၊ ကောရဏ္ဍပုပ္ဖိ
 ယမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊ အပဒါနံ၊ အပဒါနသည်၊ သ
 မတ္တံ၊ ပြီးပြီ။ ။

၅၀-ကိ်ကဏိပုပ္ဖဝဂ်-၄၆၆-ကိ်သုကပုပ္ဖိယတ္ထေရအပဒါနံ၊ ၃၃၁

၅၀-ကိ်ကဏိပုပ္ဖဝဂ်-၄၆၆-ကိ်သုကပုပ္ဖိယတ္ထေရအပဒါနံ၊

ပုပ္ဖိဘံ၊ ပွင့်သော၊ ကိ်သုကံ၊ ပေါက်ပွင့်ကို၊ ဒိသ္မာ၊ မြင်၍၊ အဗ္ဗုသိံ၊ လက်
ဆုပ်ကို၊ ပဂ္ဂဟတောန၊ မြောက်၍၊ ဗုဒ္ဓသေဇ္ဇံ၊ ဘုရားမြတ်ကို၊ သရိတွာန၊
အောက်မေ့၍၊ အာကာသေ၊ ကောင်းကင်၌၊ အဘိပူဇယိံ၊ ပူဇော်ပြီး၊ သု
ကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မန၊ ထိုကောင်းမှုကံကြောင့်
လည်းကောင်း၊ စေတနာပဏိဗိဟိတ၊ စေတနာဆုတောင်းခြင်းတို့ကြောင့်
လည်းကောင်း၊ မာနုသံဒေထိံ၊ လူ၏ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါ
သည်၊ တာဝတိံသံ၊ တာဝတိံသံ၊ နတ်ပြည်သို့၊ အဂ္ဂိယံ၊ သွားပြီး၊
ဣတော၊ ဤအခါ၌၊ ဣဒံ၊ ဤအခါ၌၊ ဣဒံ၊ ဤအခါ၌၊ ဣဒံ၊ ဤအခါ၌၊
ထိုအခါ၌၊ ယံကမ္မံ၊ အကြင်ကောင်းမှုကံကို၊ အကရိံ၊ ပြုပြီး၊ တတော၊ ထို
အခါမှ၊ ပထဝီ၊ စွန့်၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိံ၊ နတ်ဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊
ဣဒံ၊ ဤအခါ၌၊ ဣဒံ၊ ဤအခါ၌၊ ဣဒံ၊ ဤအခါ၌၊ ဣဒံ၊ ဤအခါ၌၊
တည်း။ မေတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာ
သဝေ၊ အံသာဝေ၊ မရှိဘဲ၊ ဝိပာရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊
လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊
(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ပဗ္ဗိသန္တိ၊ ပဗ္ဗိသန္တိ
ဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊
ဣတ္ထံ၊ ဤသို့လျှင်၊ အာဟတ္ထံ၊ ရှည်သောသက်တော်ရှိသော၊ ကိ်သုကပုပ္ဖိ
ယေ၊ ထေရော၊ ကိ်သုကပုပ္ဖိယမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါထာ
တို့ကို၊ အဘာထိတ္ထံ၊ ရှုတ်ဆိုတော်မူ၏၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့
သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ကိ်သုကပုပ္ဖိယတ္ထေရော၊ ပ၊ ကိ်သုကပုပ္ဖိ
ယမထေရ်၏၊ စတုတ္ထံ၊ ထေးချမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ၊ ✓။

၅၀-ကိ်ကဏိပုပ္ဖဝဂ်-၄၆၇-ဥပဗုဒ္ဓသဒါယကတ္ထေရအပဒါနံ၊

ပဗုဗုတ္တံ၊ ဘဝတော၊ ပဗုဗုတ္တံ၊ မြတ်စွာဘုရား၏၊ သုဇာတောနာမ၊ သု
ဇာတအမည်တော်ရှိသော၊ သာဝကော၊ တပည့်သည်၊ ပံသုကူထံ၊ ပံသု
ကူသင်္ကန်းကို၊ ဂဝေသန္တော၊ ရှာသည်ရှိသော်၊ တဒါ၊ ထိုအခါ၌၊ ဝင်ကာရေး၊
တံမြက်ချေးစွန့်ရာအရပ်တို့သို့၊ စရတိံ၊ ထွဉ်ထွဉ်တော်မူ၏၊ အဟံ၊

ငါသည်၊ ဟံသာဝတီယံ၊ ဟံသာဝတီအမည်ရှိသော၊ နဂရေ၊ မြို့၌၊ ပရေသံ၊ သူတပါးတို့၏၊ ဘဇူကော၊ သူစားသည်၊ ဟုတွာ၊ ဖြစ်၍၊ ဥပဗ္ဗဒဿံ၊ ပုဆိုးတိုင်းကို၊ ဒတ္တနံ၊ လှူ၍၊ ထိရဿ၊ ပြီးခေါင်းဖြင့်၊ အတိဝါဒယိ၊ နှိနှို ဖြေ၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊ ဧဝံနုကာဓမ္မေန၊ ထိုကောင်းမှုကံကြောင့် ထည်းကောင်း၊ စေတနာပဏိပိတိ၊ စေတနာဆုတောင်းခြင်း တို့ကြောင့် ထည်းကောင်း၊ မာနုသံဒေဟံ၊ လူ၏ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာပတိံသံ၊ တာပတိံသာကို၊ အဂစ္ဆိံ၊ သွားပြီ၊ တေတ္ထိံသက္ကတ္တံ၊ သုံးဆဲ၊ သုံးကြိမ်၊ ဒေဝိန္ဒော၊ နတ်တို့ကိုအစိုးရသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရပတိံ၊ ပြုပြီ၊ သတ္တသတ္တက္ကတ္တံ၊ ခုရနစ်ဆဲ၊ ခုနစ်ကြိမ်တိုင်တိုင်ထည်း၊ အဟံ၊ ငါသည်၊ စက္ကဝတ္ထိံ၊ စကြာမင်းသည်၊ အဟောထိံ၊ ဖြစ်ပြီ၊ ဝိပုသံ၊ ပြန်ပြောသော၊ ပဒေသရန္တံ၊ ပဒေဝ ရှစ်မင်းအဖြစ်သည်၊ ဝဏနုတော၊ ဝဏန်းအရေအတွက်အားဖြင့်၊ အသစ်ယံ၊ မဒေတုကံနိုင်၊ ဥပဗ္ဗဒဿဒါနေန၊ ထက်ဝက်သော ပုဆိုးအလှူကြောင့်၊ အကုတောဘယော၊ ဘေးကင်းသည်ဖြစ်၍၊ မောဒါမိ၊ မွေ့လျော်ရ၏၊ အဟံ၊ ငါသည်၊ အန္တယရ၊ ဣတ္ထမာနော၊ အလိုရှိသည်ရှိသော်၊ သကာနနံ၊ ဟိမဝန္တာတောနှင့်တကွ၊ သပဗ္ဗတံ၊ စကြဝဠာကောင်နှင့်တကွသောအရပ်ကို၊ ခေါမရသေဟိ၊ ခေါမပုဆိုးတို့ဖြင့်၊ သာဒေယျံ၊ ဖုံးလွှမ်းနိုင်၏၊ ဣဒံ ဖလံ၊ ဤအကျိုးသည်၊ အဗ္ဗဒဿဿ၊ ထက်ဝက်သောပုဆိုးကိုလှူခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟသောကပ္ပေ၊ ကမ္ဘာတစ်ဝက်ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်အလှူကို၊ အဒဒိံ၊ လှူပြီ၊ တတော၊ ထိုအခါမှ၊ ပဟုတိ၊ စ၍၊ ဒုပ္ပတိံ၊ ဒုပ္ပတိံဘဝကို၊ နာထိဇာနုပမိ၊ ထိစဘူ၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ အဗ္ဗဒဿဿ၊ ထက်ဝက်သောပုဆိုးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ မေတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသပေါ၊ အာသပေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏အာဂတံ၊ လာခြင်းသည်၊ ဝဘ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ ထေးပါးကုန်သော၊ ပဒိုသန္တိဒါ၊ ပဒိုသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိသော၊ ဥပဗ္ဗဒဿဒါယကောထေ၊ ရာ၊ ဥပဗ္ဗဒဿဒါယက မထေရ်သည်၊ ဣမာဝါယာယော၊ ဤဝါယာတို့ကို၊ အဘာထိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာရုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်

၅၀-ကိ'ကဏိပုပ္ဖဝဂ်-၄၉၇-ဥပစုဒ္ဓုဿဒါယကတ္ထေရအပဒါနိ၊ ၃၃၃

အနက်အစဉ်ဖြင့်ဥပစုဒ္ဓုဿဒါယကတ္ထေရဿ၊ဥပစုဒ္ဓုဿဒါယကမထေရ်
၏၊ပဉ္စမံ၊ငါးခုမြောက်သော၊အပဒါနံ၊အပဒါနံသည်၊သမတ္တံ၊ပြီးပြီ၊

၅၀-ကိ'ကဏိပုပ္ဖဝဂ်-၄၉၈-ဗတမဏ္ဍဒါယကတ္ထေရအပဒါနိ၊

မဟာရညံ၊ တောကြီးသို့၊ ဥပဝိဋ္ဌံ၊ ဝင်တော်မူသော၊ ဝါတာဗာဓေန၊
လေနာဖြင့်၊ ဝိဋ္ဌတံ၊ နှိပ်စက်တော်မူသော၊ လောကဇေဋ္ဌံ၊ လောက၏အရှုံး
ဖြစ်တော်မူသော၊ နုရာသတံ၊ လူ့ဘုံထက်မြတ်တော်မူသော၊ သုဝိန္ဒိတံ၊
ကောင်းသောအကြံရှိတော်မူသော၊ ဘဂဝန္တံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာ၊
မြင်၍၊ ဝိတ္တံ၊ စိတ်ကို၊ ပဿာဒေတွာ၊ ကြည်ညိုစေ၍၊ ဗတမဏ္ဍံ၊ ထောပတ်
ကြည်ကို၊ ဥပါနယိံ၊ လောင်ပြီး၊ ကတတ္တာစ၊ ပြုအပ်သည်၏အဖြစ်ကြောင့်
လည်းကောင်း၊ ဥပဝိတတ္တာစ၊ ဆည်းဘူးအပ်သည်၏အဖြစ်ကြောင့်လည်း
ကောင်း၊ ဘာဂီရသိ၊ ဘာဂီရသိအမည်ရှိသော၊ အယံဂင်္ဂါ၊ ဤမြစ်သည်လည်း
ကောင်း၊ စတ္တာရော၊ လေးစင်းကုန်သော၊ မဟာသရဒ္ဓါစ၊ မဟာသရဒ္ဓ
ရာတို့သည်လည်းကောင်း၊ မမ၊ ငါ့အား၊ ဗတံ၊ ထောပတ်သည်၊ သမ္ပန္နဓရ၊
ပြည့်စုံကုန်၏၊ စောရော၊ ကြီးသော၊ အပ္ပမာတာ၊ မနှိုင်းယှဉ်နိုင်သော၊ အသံ
ဝိယာ၊ မရေတွက်နိုင်သော၊ အယဉ္ဇပထဝီ၊ ဤမြေကြီးသည်လည်း၊ မမ၊
ငါ၏၊ သင်္ကပ္ပံ၊ အကြံကို၊ အညာယ၊ သိ၍၊ မရသတ္တရာ၊ ပျားသကာသည်၊
ဘဝတော၊ ဖြစ်၏၊ ပါဒပါ၊ အခြေရှိသော၊ ဓရဏီရဟာ၊ မြေ၌ပေါက်သော၊
စတုဒ္ဓါပါ၊ လေးကျွန်း၌ရှိကုန်သော၊ ဣမေရုက္ခာ၊ ဤသစ်ပင်တို့သည်၊ မမ၊
ငါ၏၊ သင်္ကပ္ပံ၊ အကြံကို၊ အညာယ၊ သိ၍၊ တေ၊ ထိုသစ်ပင်တို့သည်၊ ကပ္ပ
ရက္ခာ၊ ပဒေသာပင်တို့သည်၊ ဘာန္တိ၊ ဖြစ်ကုန်၏၊ ပညာသက္ခတ္တံ၊ အကြိမ်
ငါးဆယ်တိုင်တိုင်၊ ဒေဝိန္ဒော၊ နတ်တို့ကိုအပိုးရသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝ
ရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယိံ၊ ပြုပြီး၊ ကေပညာသက္ခတ္တံ၊
ငါးဆယ့်ကြိမ်တိုင်တိုင်လည်း၊ အဟံ၊ ငါသည်၊ စက္ကဝတ္တိ၊ စကြာမင်းသည်၊
အဟောထိံ၊ ဖြစ်ပြီး၊ ဝိဂုသံ၊ ပြန်ပြောသော၊ ပဒေသရန္တံ၊ ပဒေသရာဇ်မင်း၏
အဖြစ်သည်၊ ဂဏနုနော၊ ဂဏန်းအားဖြင့်၊ အသင်္ခယံ၊ မရေတွက်နိုင်၊
ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုန္ဒရတေကပွေး ကိုးဆယ့်လေး ကမ္ဘာထက်၌၊
တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်အလှူကို၊ အဒဒိံ၊ လှူပြီး၊ တတော၊ ထိုအခါမှ၊
ပသုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇောနာမိ၊ မသိစဘူး၊ ဣဒံပထံ၊
ဤအကျိုးသည်၊ ဗတမဏ္ဍဿ၊ ထောပတ်ကြည်ကိုလှူခြင်း၏၊ ပထံ၊ အကျိုး

တည်း။ မေတ္တာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊ အနာသဝေါ၊
 သာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏။ အာဂတံ၊ လာခြင်းသည်။
 ဝတ၊ စင်စစ်။ သွာဂတံ၊ ကောင်းသောလာခြင်းသည် (ပ)။ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပဋိ
 သန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း (ပ)။ သာသနံ၊ အဆုံးအမတော်
 ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်
 ရှိသော၊ စတမဏ္ဍဒါယကောထေရော၊ စတမဏ္ဍဒါယကမထေရ်သည်။
 ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ။
 ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ စတမဏ္ဍ
 ဒါယကဏ္ဍေရုဿ၊ စတမဏ္ဍဒါယကမထေရ်၏။ ဆံဋ္ဌံ၊ ခြောက်ခုခြောက်
 သော၊ အပဒါနံ၊ အပဒါနိသည်။ သမတ္တံ၊ ပြီးပြီ။ ။

၅၀-ကိတ်တိပုပ္ဖဝဂ်-၄၆၆-ဥဒကဒါယကဏ္ဍေရအပဒါနိ။

ပဒုမုတ္တရဗုဒ္ဓဿ၊ ပဒုမုတ္တရ မြတ်စွာဘုရား၏။ အနုတ္တရေ၊ အထူးမရှိ
 သော၊ ဘိက္ခုလံစော၊ ရဟန်းသံဃာ၌၊ ပဿန္တိတ္ထော၊ ကြည်ညိုသောစိတ်
 ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ပါနိယစာစု၊ သောက်ရေ
 အိုးကို၊ ပူဇယိ၊ ပြည့်စေပြီ။ ပဗ္ဗကဝေဂါ၊ တေးဝင်ထိပ်၌လည်းကောင်း၊
 နုမဝေဂါ၊ သစ်ပင်ဖြား၌ လည်းကောင်း၊ အာကာသေဝါ၊ ကောင်းကင်၌
 လည်းကောင်း၊ အထ၊ ထိုမြို့၊ ဘူမိယံဝါ၊ မြေ၌လည်းကောင်း၊ ယဒါ၊ အကြင်
 အခါ၌၊ ပါနိယံ၊ ရေကို၊ ဣတ္ထမိ၊ အလိုရှိ၏။ တဒါ၊ ထိုအခါ၌၊ မမ၊ ငါအား၊
 ခိပ္ပံ၊ လျှင်စွာ၊ နိဗ္ဗတ္တထေ၊ ဖြစ်၏။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတ
 သဟသေကဗ္ဗေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်
 ရေအလှူကို၊ အဒဒိ၊ လှူပြီ။ ဟတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂ
 ကိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး။ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဒကာ
 ဒါနဿ၊ ရေအလှူ၏။ ဖလံ၊ အကျိုးတည်း။ မေတ္တာ၊ ငါသည်၊ ကိလေ
 သာ၊ ကိလေသာတို့ကို (ပ)။ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊
 နေရ၏။ မေ၊ ငါ၏။ အာဂတံ၊ လာခြင်းသည်။ ဝတ၊ စင်စစ်။ သွာဂတံ၊
 ကောင်းသောလာခြင်းသည် (ပ)။ သာသနံ၊ အဆုံးအမထေရ်ကို၊ ကတံ၊
 ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို
 လည်းကောင်း (ပ)။ သာသနံ၊ အဆုံးအမထေရ်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။

၅၀-ကိတ်ကပ်ပုပ္ဖဝင်-၄၆၆-ဥဒကဒါယကတ္ထေရအပဒါနံ၊ ၃၃၅

ဣတ္ထံ၊ ဤသို့လျှင်၊ အာဟာရသွား ရှည်သောသက်တော်ရှိသော၊ ဥဒကဒါယ
ကောထေရော၊ ဥဒကဒါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့
ကို၊ အာဟာရသိတ္ထံ။ ရွတ်ဆိုတော်မူပြီး၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သော
အစဉ်ဖြင့်၊ ဥဒကဒါယကတ္ထေရဿ၊ ဥဒကဒါယကမထေရ်၏၊ သတ္တမံ၊ ခုနှစ်
ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၀-ကိတ်ကပ်ပုပ္ဖဝင်- ၅၀၀-ပုဋိနုထုပိယတ္ထေရအပဒါနံ၊

ဟိမဝန္တာဿ၊ ဟိမဝန္တာ၏၊ အဝိဇ္ဇာရမနိးမဝေသော၊ အရပ်၌၊ ယမ
ကောနာမ၊ ယမကအမည်ရှိသော၊ ဗဗ္ဗတော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏၊ တတ္ထ
ထိုတောင်၌၊ မဿ၊ ငါ၏အသမော၊ သင်ခမ်းကျောင်းကို၊ သုကတော၊
ကောင်းစွာပြုအပ်၏၊ ပဏ္ဍိသာသော၊ သစ်ရွက်မိုးသောကျောင်းကို၊ သုမာပိ
တာ၊ ကောင်းစွာဖန်ဆင်းအပ်၏၊ နာမေန၊ အမည်အားဖြင့်၊ နာရဒေါနာမ၊ နာ
ရဒအမည်ရှိသော၊ ဥဂ္ဂတာပနေ၊ ထက်သောတန်ခိုးရှိသော၊ ဇမ္ဗိလော၊
ရသေ့သည်၊ ဟုတ္တာ၊ ဖြစ်၍၊ ခုဒ္ဒသသဟာသောနိ၊ တသောင်းလေးထောင်
ကျန်သော၊ သိသာ၊ တပည့်တို့သည်၊ ဝံ၊ ငါ့ကို၊ ပရိစရန္တိ၊ ခြံရံကုန်၏။ ။
ပဋိ၊ ဝိညီနကော၊ တယောက်အထည်းတည်းကိန်းသည်၊ သန္တော၊ ဖြစ်ထွက်
တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဇေ၊ ဤသို့၊ စိန္တေယံ၊ ကြံပြု၊ သဗ္ဗောဇနော၊
သူခပ်သိမ်းသည်၊ ဝံ၊ ငါ့ကို၊ ပူဇေယိ၊ ပူဇော်၏၊ အဟံ၊ ငါသည်၊ ကိပ္ပနံ၊
တရံပယောဂ်သောသုက္ခိယ၊ နုပူဇော်မပူဇော်၊ မေ၊ ငါအား၊ ဩဝါ
ဒကော၊ ဆုံးမတတ်သောသူသည်၊ နအတ္ထိ၊ မရှိ၊ ကောပိ၊ တရံတယောဂ်
သော၊ ဝတ္တာ၊ ဆိုတတ်သောသူသည်၊ နဝိဇ္ဇတိ၊ မရှိ၊ အနာစရိယုပဏ္ဍာယော၊
ဆရာဥပဏ္ဍိတ်မရှိ၊ အဘိ၊ ငါသည်၊ ဝနေ၊ တော၌၊ ဝါသံ၊ နေခြင်းကို၊ ဥပမိ၊
ကပ်၏။ ။ အဟံ၊ ငါသည်၊ ယံ၊ အကြင်ဆရာကို၊ ဥပါသမာနေ၊ ဆည်း
ကပ်တတ်သော၊ ဝရုပိတ္တံ၊ အထေးပြုအပ်သောပိတ်ကို၊ ဥပဋ္ဌဟေ၊ ဖြစ်ရာ၏။
မေ၊ ငါအား၊ သောအာစရိယော၊ ထိုဆရာသည်၊ နုတ္ထိ၊ မရှိ၊ ဝနဝါသော၊ တော
၌နေခြင်းသည်၊ နိရုတ္တကော၊ အကျိုးမရှိ၊ တထာ၊ ထိုအခြင်းအရာဖြင့်၊
ဝရံ၊ အထေးပြုအပ်သော၊ ဘာဝနိယံ၊ ပြီးခွမ်းအပ်သော၊ မေ၊ ငါသည်၊ အာ
ယာဂံ၊ ပူဇော်ရာဖြစ်သောဆရာကို၊ ဝဝေယိဿံ၊ ရှာဖွေအံ့၊ သာဝဿာယော
အဖို့ပြု၍၊ ဝသိဿာမိ၊ နေအံ့၊ ကောပိ၊ တရံတယောဂ်သောသူသည်၊ နဝရ
ဟိဿတိ၊ မကဲ့ရဲ့ကတ္တံ။ ။ မေ၊ ငါ၏အသမံ၊ သင်ခမ်းကျောင်း၏အဝိ

စူးရ၊မနီးမဝေးသောအရပ်၌၊နိကာ၊မြစ်ငယ်သည်။ ဥတ္တာနုက္ကထာ၊တိမ်
 သောကမ်း၊ရှိ၏၊ဗုပတိတ္တာ၊ကောင်းသောစိပ်ရှိ၏၊ မနောရမာ၊ နှလုံးမွေ့
 ထွက်တွယ်ရှိ၏၊ယံသုဒ္ဓပုဗ္ဗိနာကိဏ္ဍာ၊ငွေပြားသဖွယ်စင်ကြယ်သောသဲရှိ၏
 အမရိကံနာမ၊အမရိကအမည်ရှိသော၊နဗ္ဗံ၊မြစ်သို့၊ဥပဂတ္တိနာ၊ကပ်၍၊အတံ
 ငါသည်၊တဒါ၊ထိုအခါ၌၊ပုဗ္ဗံ၊ထဲကို၊သံဝဇယိတွာန၊ ပေါင်းစုကြီးပွားစေ
 ၍၊ပုဗ္ဗိနစေတီယံ၊ထဲပုံစေတီကို၊အကံ၊ပြုပြီ၊ ဘဝန္တကရဏာ၊ဘဝဇ်အဆုံး
 ကိုပြုးတပ်မှုတတ်ကုန်သော၊ ရနိ၊ရဟန်း၊မြတ်ဖြစ်တော်မူသော၊ ယေတေ
 ဗုဒ္ဓါ၊အကြင်ထုရားရှင်တို့သည်၊အဟေသု၊ဖြစ်ကုန်၏၊တေသံ၊ ထိုမြတ်စွာ
 ထုရားတို့၏၊ထူပေါ၊စေတီသည်၊ တောဒိသော၊ ဤသို့သောသဘောရှိ၏၊
 အဟံ၊ငါသည်၊တံနိမိတ္တံ၊ထိုပုထိုးတော်ယူသောအမှတ်ကို၊ ကရောမိ၊ပြု
 ၍၊ ပုဗ္ဗိနံထူပုံ၊ထဲပုံစေတီကို၊ကရိတွေ၊ပြု၍၊သောဝဏ္ဏံ၊ရွှေကို၊ အဟံ၊
 ငါသည်၊မာပယိ၊ဖန်ဆင်းပြီ၊ သဟသေတီဏိ၊ သုံးထောင်ကုန်သော၊
 သေဝဏ္ဏကိကံ၊ကိကပုဗ္ဗာနိ၊ရွှေဆည်းလည်းပန်းတို့ကို၊ပူဇယိ၊ပူဇော်ပြီ၊ ၊
 သာ သံဝါတံ၊ညဉ့်နံနက်၊ဝေဒဇာတော၊နှစ်သက်ခြင်းရှိသည်ဖြစ်၍၊ ကတဉ္စ
 လိ၊လက်အုပ်ချီချက်၊သဗ္ဗုဒ္ဓံ၊မြတ်စွာထုရားကို၊ သဗ္ဗုခါ၊မျက်မှောက်၌၊
 အဝန္တိပိ၊၊ရှိသကဲ့သို့၊ ပုဗ္ဗိနစေတီယံ၊ ထဲပုံစေတီကို၊ ဝန္တိ၊ရှိသိပြီ၊ ၊
 ယဒါ၊အကြင်အခါ၌၊ကိလေသာ၊ကိလေသာတို့သည်၊ဇာယန္တိ၊ဖြစ်ကုန်၏၊
 ဂေဟနိယိဏာ၊ကာမဂုဏ်၌မြီကုန်သော၊ ဝိတက္ကာ၊ ဝိတက်တို့သည်၊ ဇာ
 ယန္တိ၊ဖြစ်ကုန်၏၊ သုဂတံထူပုံ၊မြတ်စွာထုရား၏စေတီတော်ကို၊ သရာမိ၊
 အော်မူ၏၊တာဝဒေ၊ထိုခဏ၌၊ပစ္စဝေက္ခာမံ၊ဆင်ခြင်ပါ၏၊ သတ္ထဝါဟံ၊
 ထွန်းရှူးသဖွယ်ဖြစ်သော၊ဝိနာယကံ၊မြတ်စွာထုရားကို၊ ဥပနိသာယ၊မြီ၍၊
 ဝိဟရံ၊နေထွက်၊ကိလေသေ၊ကိလေသာတို့ကို၊ သံဝသေယျာသိ၊ ပေါင်း
 တော်ရာ၏၊မာရိသာ၊အချင်း၊တာဝ၊ဆင်အား၊နယုတ္တံ၊မသင့်၊ နိရူပေ၊စေ
 တီကို၊သဟသာဝဇ္ဇိ၊တ၊ဆင်ခြင်သည်နှင့်တကွနက်၊တဒါ၊ထိုအခါ၌၊မေ၊
 ငါအား၊ဂါရဝံ၊ရိုသေခြင်းသည်၊မေ၊ငါအား၊ဟောတိ၊ဖြစ်၏၊ ကုဝိတက္က၊
 မိစ္ဆာဝိတက်တို့ကို၊ဝိနောဒေသိ၊ဈေးကန်ပြိုကိမိဝ၊ အသယံကဲ့သို့နည်းဟူ
 မူကား၊တုတ္တမ္ပိ၊တာ၊နားရင်းတုတ်ထိုးအပ်သော၊နာဂေါယထာ၊ ဆင်ကဲ့
 သို့တည်း။ ဝေံ၊ဤသို့၊ဝိဟရမာနံ၊နေသော၊ မံ၊ငါ့ကို၊ မဇ္ဈရာဇာ၊သေ
 မင်းသည်၊အဘိမဒ္ဓထ၊နှိပ်စက်၏၊တတ္ထ၊ထိုအရပ်၌၊ ကာလံကတော၊သေ
 သည်၊သန္တော၊မြစ်ကျက်၊ဗြဟ္မလောကံ၊ဗြဟ္မပြည်သို့၊အဟံ၊ငါသည်၊ အ
 ဝန္တိ၊သွားပြီ၊ ၊ယာဝတာယံ၊အသက်ထက်ဆုံး၊ဝသိတွာန၊နေ၍၊ တိမိ

ဝေ၊ တာဝတိံသာနတ်ပြည်၌၊ အဟံ၊ ငါသည်၊ ဥပပဗ္ဗိ၊ ဖြစ်ပြီ၊ အသိတိ
 ခတ္တံ၊ အကြိမ် ၎င်းဆယ်တိုင်တိုင်၊ ဒေဝိန္ဒော၊ နတ်တို့ကို အစိုးရသည်၊
 ဟုတ္တာ၊ ဖြစ်၍၊ ဒေဝဓန္ဒံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယံ၊ ပြုပြီ၊
 သတာနံ တီဏိခတ္တုဉ္စ၊ အကြိမ်သုံးရာတိုင်တိုင်ထည်း။ အဟံ၊ ငါသည်၊
 စက္ကဝတ္တိ၊ စကြာမင်းသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဝိဂုဏံ၊ ပြန်ပြောသော၊
 မဒေသဓန္ဒံ၊ ပဒေ သရုဇ်မင်း၏ အဖြစ်သည်၊ ဂဏနုတော၊ ဂဏန်းအ
 ရေအတွက် အားဖြင့်၊ အသင်္ခယံ၊ မရေတွက်နိုင်၊ သောဗ္ဗန္တံ ကိကိ
 ကိကယုပွဲဝဂ်၊ ရွှေဆည်းထည်း မန်းတို့၏၊ ဝိပါကံ၊ အကျိုးကို၊ အဟံ၊ ငါ
 သည်၊ အနုဘာသိ၊ ခံစားရ၏၊ သဝေ၊ သံသရာ ဘဝ၌၊ ဓာတိ သထ သ
 ဟ သာဒိ၊ အထိန်းတစ်စုံတစ်ရာသည်၊ မေ၊ ငါအား၊ ပရိဝါရေန္တိ၊ ခြံရံ ကုန်၏၊
 ထုပဿ၊ စေတီကို၊ ပရိဝိဗ္ဗာတ္တာ၊ လေ့ကျက်အပ်သည်၏ အဖြစ်ကြောင့်၊
 ရဇောဇ္ဈန္ဒံ၊ မြို့ကြေးညှစ်သည်၊ ဂတ္ထေ၊ ကိုယ်၌၊ နုဗ္ဗိ၊ မလိမ်းကျသော
 ဈေးတို့သည်၊ နမုဗ္ဗန္တိ၊ မပိုကုန်၊ အဟံ၊ ငါသည်၊ သပ္ပာဒာသော၊ အရောင်ရှိ
 သည်၊ ဘဝါမိ၊ ဖြစ်ရ၏၊ မေ၊ ငါသည်၊ သုကတော၊ ကောင်းစွာပြုအပ်
 သော၊ ထုပေါ၊ စေတီသည်၊ အဟော၊ ဖြောင့်အံ့ဩတွယ်ရှိစွာ၊ အမရိကာနဒိ၊
 အမရိကာမြစ်ကို၊ သုဒိဋ္ဌာ၊ ကောင်းစွာမြင်အပ်ပြီ၊ ပုဂ္ဂိုလ်၊ သဲကို၊ ထုပံကတွာ
 န၊ စေတီပြု၍၊ အစထံ ပဒံ၊ နိဗ္ဗာန်သို့၊ ပတ္ထော၊ ရောက်သည်၊ အမ္ဘိ၊ ဖြစ်၏၊
 ကုသလံ၊ ကုသိုလ်ကို၊ ကတ္တုကာမေန၊ ပြုခြင်းငှါအလိုရှိသော၊ ဇန္တုနာ၊
 သတ္တဝါသည်၊ သာရဂါဟိနာ၊ အမြတ်ဟုယူသဖြင့်၊ ခေတ္တံဝါ၊ ခေတ်သည်
 ထည်းကောင်း၊ အခေတ္တံဝါ၊ ခေတ်မဟုတ်သည်ထည်းကောင်း၊ နတ္ထိ၊ မရှိ၊ ပရိ
 ပတ္တိ၊ အကုန်သည်သာလျှင်၊ သာရတာ၊ အမြတ်တည်း၊ မထဝါ၊ အား
 ရှိသော၊ ပေါသော၊ ယောကျ်ားသည်၊ အတ္တံ၊ သမုဒ္ဒရာကို၊ တရိတံ၊ ကူးခြင်း
 ငှါ၊ ဥဿဘော၊ အားထုတ်ရာ၏၊ ပရိတ္တံ၊ ဝယ်သော၊ ကဋ္ဌံ၊ ထင်းကို၊ အာဒါယ၊
 ယူ၍၊ မဟာသရံ၊ သမုဒ္ဒရာကို၊ ပက္ခန္ဓေယျ၊ ကူးရာ၏၊ အဟံ၊ ငါသည်၊ ဣဝံက
 ဋ္ဌံ၊ ဤထင်းကို၊ နိဿာယ၊ ခြံ၍၊ မဟောဒမိံ၊ သမုဒ္ဒရာကို၊ တရိဿာမိ၊ ကူးအံ့
 ဥဿာဓာန၊ အားထုတ်ခြင်းဖြင့်၊ ဝီရိယေန၊ ထုံ့ ထဖြင့်၊ နရာ၊ လှသည်၊ ဥဒမိံ
 သမုဒ္ဒရာကို၊ တရေယျယထာပိ၊ ကူးရသကဲ့သို့ထည်း၊ တထေဝ၊ ထိုအတူ
 သာလျှင်၊ မေမယာ၊ ငါသည်၊ ကတံ၊ ပြုအပ်သော၊ ကမ္ဘံ၊ အမှုသည်၊ ပရိတ္တံ၊
 နည်း၏၊ ထေဝကိကဉ္စ၊ အနည်းငယ်ထည်းဖြစ်သော၊ ကတံ၊ ပြုအပ်သော၊
 ကမ္ဘံကံကို၊ ဥပနိဿာယ၊ ခြံ၍၊ သံသရံ၊ သံသရာကို၊ သမတိတ္ထမိံ၊ လွန်ပြီ၊
 ပန္နိမေဘဝသမ္ပတ္တေ၊ အဆုံးစွန်သောစာဝသို့ရောက်သည်ရှိသော်၊ သုက္က

မူလေန၊ ကုသိုလ်အကြောင်းရင်းသည်စောဒိတော၊ တိုက်တွန်းအပ်သည် ဖြစ်၍သာဝတ္ထိယံ၊ သာဝတ္ထိအမည်ရှိယော၊ ပုရေ၊ ပြည်၌၊ အနကေ၊ ကြွယ်ဝ သော၊ မဟာသာထေသု၊ မဟာသာထအမျိုးတို့၌၊ ဇာတော၊ ဖြစ်၏။ မယှံ ဝါ၏။ မာဘာပိတာ၊ အမိအဘတို့သည်၊ သန္ဓါ၊ ရတနာသုံးပါး၌ယုံကြည်ကုန် ၏။ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ သရဏံဂတာ၊ ကိုးကွယ်ခြင်းသို့ရောက် ကုန်၏။ ဧတေဥဘော၊ ထိုနှစ်ပါးစုံတို့သည်၊ ဗိဇ္ဇပဒါ၊ ဗိဇ္ဇာန်ကိုမြင်အပ်ကုန်ပြီ သာသနံ၊ မြတ်စွာဘုရား၏အဆုံးအမတော်ကို။ အနုဂတ္တန္တိ၊ အထုလိုက်၍ ကျင့်ကုန်၏။ ဧပေမိပပဒိုကံ၊ ဧပေမိပင်အပွေးကို၊ ဂဟာယု၍၊ သောဏ္ဏ ထုပ်၊ ရွှေစေတီကို၊ အကာရယံ၊ ပြုကုန်ပြီ၊ သာယံပါတံ၊ ညနံနက်၊ သက္ခပုတ္တ သာ၊ မြတ်စွာဘုရား၏။ သဗ္ဗုခါ၊ မျက်မှောက်၌၊ နမဿန္တိ၊ ရှိခိုးကုန်၏။ ဥပေါသထဋ္ဌိဒိဝဏေ၊ ဥပုတ်နေ့ရောက်သတ်သော်၊ သောဏ္ဏထုပ်၊ ရွှေစေတီ ကို၊ ဝိနိဘရံ၊ စေတီတော်အိမ်မှထုတ်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ ဝဏ္ဏံ၊ ကျေးဇူးတော်ကို၊ ကိတ္တေန္တော၊ မြီးမွင်းထွက်၊ တိယာမံ၊ ညဉ့်သုံးယံပတ် ထုံး၊ ဝိတိနာမယံ၊ လွန်စေကုန်၏။ အာပံ၊ ဝါသည်၊ ထုပ်၊ စေတီကို၊ ပဿ ဒေတွာန၊ ကြည်ညို၍၊ ပုဋိနစေတီယံ၊ သံဝံစေတီကို၊ သရိံ၊ အောက်နေပြီ၊ ဧကာသနေ၊ တရတည်းသောနေရာ၌၊ နိသိဒိတွာ၊ နေ၍၊ အရဟတ္တံ၊ အရ ဟတ္တဖိုလ်သို့၊ အပါပုဏိံ၊ ရောက်ပြီ၊ ရွာပိသတိမံ၊ နှစ်ဆဲ၊ နှစ်ခုမြောက် သော၊ ဘာဏဝါရံ၊ ဘာဏဝါရတည်း။ ။

သံဝိရံ၊ ထိုမြတ်စွာဘုရားကို၊ ဂဝေသမာနော၊ ရှာဖွေသည်ရှိသော်၊ ဓမ္မ သေနာပတိံ၊ အရှင်သာရိပုတ္တရာကို၊ အဒ္ဓသံ၊ မြင်ပြီး၊ အဝါရာ၊ အိမ်မှ၊ နိက္ခ မိတွာန၊ ထွက်၍၊ တဿ၊ ထိုအရှင်သာရိပုတ္တရာ၏၊ သန္တိ၊ ကေးအထံတော်၌ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး။ ဇာတိယာ၊ မွေးဖွားသည်မှ၊ သတ္တဝသေ၊ န၊ ခုနစ်နှစ် သာရှိသေးထွက်၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဏိံ၊ ရောက်ပြီ၊ စက္ခုမာ၊ စက္ခုငါးပါးရှိတော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဂုဏံ၊ ဂုဏ် ကို၊ အညာယံ၊ သိကော်မူ၍၊ ဥပသမ္ပာဒယိ၊ ပဉ္စင်းခံပေးတော်မူ၏။ ဒါရ ကေနေဝ၊ သူထပ်သည်သာသျှင်၊ သန္တေန၊ ဖြစ်ထွက်၊ မယော၊ ဝါသည်၊ ကိရိ ယံ၊ ပြုကောင်းဘွယ်ကိစ္စသည်၊ နိဗ္ဗိတံ၊ ပြီးပြီး။ အဇ္ဈယရ၊ သက္ခပုတ္တ သာ၊ မြတ်စွာဘုရား၏။ သာသနေ၊ သာသနာတော်၌၊ ကရဏီယံ၊ ပြုဘွယ် ကိစ္စကို၊ ကာတံ၊ ပြုအပ်ပြီ။ သဗ္ဗဝေရုဘယာတိတော၊ ခပ်သိမ်းသောဘေး အပေါင်းမှလွန်၏။ သဗ္ဗသင်္ဂါတိတော၊ အထုံးစုံသောကိလေသာအပေါင်း

၅၀-ကိတ်ကိပုပ္ဖဝဂ်-၅၀၀-ပုဗ္ဗိနုထုပိယက္ခေရအပဒါနံ၊ ၃၃၉

မှလွန်၏။ မဟာဝီရ၊ မြတ်စွာဘုရား၊ တေးအရှင်ဘုရား၏။ သာဓကော၊ တပည့်
ဖြစ်သော၊ ဣဒိ၊ ယခု၊ နိဗ္ဗာန်တည်း။ ဣဒံ၊ ဗလံ၊ ဤအကျိုးသည်။ သောဏ္ဏထူပသာ၊
ရှေ့စေတီတော်ကိုပူဇော်ခြင်း၏။ ဗလံ၊ အကျိုးတည်း။ မဃှံ၊ ငါသည်။ ကိ
လေသာ၊ ကိလေသာတို့ကို၊ (ပ)။ အနာသဂေါ၊ အာသဂေါ၊ မရှိဘဲ၊ ပိဟာရာမိ
နေရ၏။ မေ၊ ငါ၏။ အာဂတံ၊ လာခြင်းသည်။ ဝတ၊ စင်စစ်၊ သွာဂတံ၊
ကောင်းသောလာခြင်းသည်။ (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို
လည်းကောင်း၊ (ပ)။ သာသနံ၊ အဆုံးအမထော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။
ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ပုဗ္ဗိနုထုပိယော
ထေရော၊ ပုဗ္ဗိနုထုပိယမထေရ်သည်။ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊
အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါ
အစဉ်အနက်အစဉ်ဖြင့်၊ ပုဗ္ဗိနုထုပိယက္ခေရသော၊ ပုဗ္ဗိနုထုပိယမထေရ်၏။ အဋ္ဌ
မံ၊ ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနုသည်။ သမတ္တံ၊ ပြီးပြီ။ ။

၅၀-ကိတ်ကိပုပ္ဖဝဂ်-၅၀၀-နဠကုဒ္ဓိဒါယကက္ခေရအပဒါနံ၊

ကိမဝန္တဿ၊ ကိမဝန္တာ၏။ အဝိဒ္ဓုရေ၊ မနိုးမဝေးသောအရပ်၌၊ ဟာဂိတော
နာမ၊ ဟာဂိတအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်။ အတ္ထိ၊ ရှိ၏။ တတ္ထ၊
ထိုတောင်၌၊ နာရဒေါနာမ၊ နာရဒအမည်ရှိသော၊ သယတ္တ၊ မြတ်စွာဘုရား
သည်။ တဒါ၊ ထိုအခါ၌၊ ဂုက္ခမူလေ၊ သစ်ပင်ရင်း၌၊ ဝထိ၊ နေ၏။ နိဠဂါရံ၊
ကျယ်ဝန်းဖြင့်ပြီးသောကျောင်းကို၊ ကရိတွာန၊ ပြု၍၊ တိဇကန၊ သက်ငယ်ဖြင့်၊
အဟံ၊ ငါသည်။ သာဒယိံ၊ ဇူးထွင်းပြီ။ စကံမံ၊ စကြိုကို၊ သောယေတွာန၊
သုတ်သင်၍၊ သယတ္တ၊ သာ၊ မြတ်စွာဘုရားအား၊ အဟံ၊ ငါသည်။ အဒါဘံ၊ လှူ
ပြီ။ သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကဗ္ဗေနစ၊ ထိုကံကြောင့်
လည်းကောင်း၊ စေတနာပဏိဓိဟိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့်
လည်းကောင်း၊ မာနုသံဒေဟံ၊ လူ၏ကိုယ်ကို၊ ဇဟိတွာန၊ စွန့်၍၊ အဟံ၊ ငါ
သည်။ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဂန္တိံ၊ သွားပြီ။ တတ္ထ၊ ထို
နတ်ပြည်၌၊ မေ၊ ငါသည်။ သုကတံ၊ ကောင်းစွာပြုအပ်သော၊ နဠကုဒ္ဓိကနိဗ္ဗိတံ၊
ကျယ်ဝန်းကုဒ္ဓိကြောင့်ဖြစ်သော၊ ဗျဗ္ဗံ၊ ဗိမာန်သည်။ သမ္ဗိယောဇနရုဗ္ဗိဒ္ဓံ၊
ယူဇနာမြောက်ဆယ်မြင့်၏။ တိံသယောဇနပိတ္ထတံ၊ ယူဇနာသုံးဆယ်

ကျယ်၏။ စတုရသေသကပ္ပေသု၊ တဆဲလေးကမ္ဘာတို့၌၊ အဟံ၊ ငါသည်၊
 ဒေဝလောကေး၊ နတ်ပြည်၌၊ ရမိံ၊ မွေ့လျော်ပြီ၊ ကေသတ္တတိစတ္တဗြူ၊ ခုနစ်
 ဆဲတကြိမ်တိုင်တိုင်လည်း၊ ဒေဝမုစ္ဆံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယိံ၊
 ပြုပြီ၊ စတုတိံသတိစတ္တဗြူ၊ သုံးဆဲလေးကြိမ်တိုင်တိုင်လည်း၊ အဟံ၊
 ငါသည်၊ စက္ကဝတ္တိ၊ မကြာမင်းသည်၊ အဟောသိံ၊ ဖြစ်ပြီ၊ ဝိဂုလံ၊ ပြန်ပြော
 သော၊ ပဒေသမုစ္ဆံ၊ ပဒေသရာဇ်မင်း၏ အဖြစ်သည်၊ ဂဏနတော၊ ဂဏန
 အရေအတွက် အားဖြင့်၊ အသင်္ခယံ၊ မရေတွက်နိုင်၊ သဗ္ဗာကာရဝဇ္ဇ
 ပေတံ၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်မြတ်သောပြာသာန်သဗ္ဗထံဖြစ်
 သော၊ ဓမ္မပါသာဒံ၊ တရားတော်တည်းဟူသောပြာသာန်သို့၊ အာရုပ္ပာ၊
 တက်၍၊ သက္ခယုတ္တဿ၊ မြတ်စွာဘုရား၏၊ သာသနေး၊ သာသနာတော်၌၊ ယ
 နိစ္ဆကံ၊ အလိုရှိတိုင်း၊ အဟံ၊ ငါသည်၊ ဝိဟရေ၊ နေရ၏၊ ဣတော၊ ဤစက္ကမ္ဘာ
 မှ၊ ကေတိံသေကဗ္ဗေ၊ သုံးဆဲဟကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံကမ္မံ၊
 အကြင်အမှုကို၊ အကရိံ၊ ပြုပြီ၊ တတော၊ ထိုအခါမှ၊ ပထတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂ
 တိယဝကို၊ နာဘိဇ္ဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ နုဇ္ဇကုဋီ
 ယာ၊ ကျူးထန်ကုဋီကို၊ နှစ်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မတ္တံ၊ ငါသည်၊
 ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟ
 ရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွဂတံ၊
 ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
 ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါ
 တို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊
 ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ နုဇ္ဇကုဋီဒါယ
 ကောယေဓော၊ နုဇ္ဇကုဋီဒါယကမထေရ်သည်၊ ဣမာဂါထာယေဝ၊ ဤဂါထာ
 တို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့
 သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ နုဇ္ဇကုဋီဒါယကတ္ထေရဿ၊ နုဇ္ဇကုဋီဒါယ
 ကမထေရ်၏၊ နဝမံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပဒါန်သည်၊ သမတ္တံ၊
 ပြီးပြီ။ ။

၅၁-ကိတိဏိပုပ္ဖဝဂ်-၅၀၂ ဝိယာထပထဒါယကတ္ထေရအပဒါန်

မုရေ၊ ရှေး၌၊ ဝိဂထုဒ္ဓေါ၊ သားမူဆိုးသည်၊ အာသိံ၊ ဖြစ်ပြီ၊ တဒါ၊ ထိုအခါ
 ၌၊ ဝိပိနံ၊ တောသို့၊ ဝိစရံ၊ ထည့်ထည့်တော်မူသော၊ ဝိရဇံ၊ ကိလေသာဖြူကင်း

၅၀-ကိတ်ကိတ်ပုပ္ဖဝဂ်-၅၀ ၂-ပိယာလပထဒါယကက္ခေယျရအပဒါနံ၊ ၃၄၀

တော်မူသော၊ သဗ္ဗဓမ္မာနုပါရဂူ၊ ခပ်ထိမ်းသောတရားတို့၏ဆုံးကမ်းရောက်
သော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ။ ပိယာလပထံ၊ လွန်သီး
ကို၊ အာဒါယ၊ ယူ၍၊ အဟံ၊ ငါသည်၊ ပုညက္ခေယျဿ၊ ကောင်းမှုခေတ်ဖြစ်
တော်မူသော၊ ဝိဒုဿ၊ လုံ့လရှိတော်မူသော၊ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်အား
ပသန္နော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိပါဏိတိ၊ မိမိထက်တို့ဖြင့်၊ အဒါသိံ၊
လှူပြီ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှာ၊ ဧကတိံသေကပ္ပေ၊ သုံးဆဲ့ တကမ္ဘာ
ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံပလံ၊ အကြင်သစ်သီးကို၊ အဒဒိံ၊ လှူပြီ၊ တ
တော၊ ထိုအခါမှာပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိတဝကို၊ နာကိဇာနးမိ၊ မသိ
စဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ပထဒါနဿ၊ သစ်သီးအလှူ၏၊ ပထံ၊ အကျိုး
တည်း၊ မထှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အေ
သဝေါမရှိဘဲ၊ ဝိဘရာမိ၊ နေ့ရ၏၊ မေ၊ ငါ၏အာဂတံ၊ လာခြင်းသည်၊ ဝတ၊
စင်စစ်သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမ
တော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသေသာ၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊
သန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
အပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊
ပိယာလပထဒါယကောထေရော၊ ပိယာလပထဒါယက မထေရ်သည်၊
ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိ
ဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ပိယာလပထ
ဒါယ ကက္ခေယျဿ၊ ပိယာလ ပထဒါယက မထေရ်၏၊ ဒသမံ၊ ဆယ်ခု
မြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။

ဥဒါနံ၊ ဥဒါနံသည်ကား၊ ကိတ်ကိတ်၊ ကိတ်ကိတ်ကိတ်ကိတ်ပုပ္ဖဝဂ်၊ က
မထေရ်၊ ပံသုကူသဗ္ဗ၊ ပံသုကူထပူဇနမထေရ်၊ ကောရဗ္ဗ၊ ကောရဗ္ဗ
ပုပ္ဖိယမထေရ်၊ ကိံသုကံ၊ ကိံသုကပုပ္ဖိယမထေရ်၊ ဥပဗုဒ္ဓသယံ၊ ဥပဗုဒ္ဓသ
ဒါယကမထေရ်၊ စာဘဒေါ၊ စာတမဏ္ဍဒါယကမထေရ်၊ ဥဒကံ၊ ဥဒကဒါယ
ကမထေရ်၊ ထူကောရကော၊ ပုပ္ဖိနထူပိယမထေရ်၊ နဝမော၊ ကိုးခုမြောက်
သော၊ နုဠကာရိစ၊ နုဠကုမ္ပိဒါယကမထေရ်၊ ပိယာလပထဒါယကော၊ ပိယာ
လပထဒါယကမထေရ်၊ ဂါထာနံ၊ ဂါထာတို့၏၊ သတမေကဉ္စ၊ တရာလည်း
ကောင်း၊ တထုတ္တရိ၊ ထိုထက်အလွန်၊ နဝကဉ္စ၊ ကိုးဂါထာတို့လည်းကောင်း
တည်း။ ပညာသမော၊ ငါးဆယ်မြောက်သော၊ ကိတ်ကိတ်ကပုပ္ဖဝဂ္ဂေါ၊
ကိတ်ကိတ်ကပုပ္ဖဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ အထေ၊ ထိုမှ
တပါး၊ ဝဂ္ဂဒါနံ၊ ဝဂ်၏ဥဒါနံကား၊ မေတ္တေယျဝဂ္ဂေါ၊ မေတ္တေယျဝဂ်၊

ဘဒ္ဒါလိ၊ဘဒ္ဒါလိဝဂ်၊ သင်္ကိသဗ္ဗန္ဓကောဝိစ၊ သင်္ကိသဗ္ဗန္ဓကဝဂ်၊ ကောဝိ
 ဟာရိ၊ကောဝိဟာရိကဝဂ်၊ ဝိဘောဒကိဝဂ္ဂေါ၊ဝိဘောဒကိဝဂ်၊ ဇေတိ၊ဇေတိ
 ဝဂ်၊သာလပုပ္ဖိယော၊သာလပုပ္ဖိယဝဂ်။ နန္ဒောဂါရုံ၊နန္ဒောဂါရဝဂ်၊ ပံသုကူ
 လံ၊ပံသုကူလဝဂ်၊ တထာ၊ထိုမှတပါး၊ ကိတ်၊ကိတ်ပုပ္ဖိယော၊ကိတ်၊ကိတ်
 ပုပ္ဖိယဝဂ်၊ ဂါထာယော၊ဂါထာတို့သည်။ အသိတိန္ဒေ ရှစ်ဆယ်နှစ်ဂါထာ
 တို့သည်၊ကောင်း၊စတုဒသသတာနိစ၊တရု၊လေးဆယ်တို့သည်၊ကောင်း၊
 ဟောန္တိ၊ဖြစ်ကုန်၏။ မေတ္တယျဝဂ္ဂဒသကံ၊မေတ္တယျဝဂ္ဂဒသကတည်း။
 ပဉ္စမံ ငါးခုမြောက်သော၊သကကံ၊သတကသည်၊သမတ္တံ၊ပြီးပြီ။ ။

၅၁-ကဏိကာရဝဂ်-၅၀၃-ဗိကဏိကာရပုပ္ဖိယတ္ထရအာပဒါနိ။

ဗိက္ခိ သဝရ ယက္ခဏော၊ သုံးဆဲ နှစ်ပါးသော ယောကျ်ားမြတ်တို့၏
 ယက္ခဏာတော်နှင့်ပြည့်စုံတော်မူသော၊ဝိဝေဏကာမော၊ဆိတ်ငြိမ်ရာကို
 အလိုရှိတော်မူသော၊ သမ္ဗုဒ္ဓေါ၊ သစ္စာလေးပါးတရားကို ဆိတ်တော်မူသော၊
 သုမမေခနာမ၊ သုမမေ အမည်တော်ရှိသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရား
 သည်၊ ဟိမဝန္တာ၊ဟိမဝန္တာသို့၊ ဥပါဂမိ၊ကပ်တော်မူ၏။ အဂ္ဂေါ၊မြတ်
 တော်မူသော၊ ကာရုဏိကော၊ကာရုဏာရှိတော်မူသော၊ရနိ၊မြတ်စွာဘုရား
 သည်၊ ဟိမဝန္တာ၊ဟိမဝန္တာသို့၊ အဇ္ဈောဂယျ၊သက်ဝင်၍၊ ပလ္လင်္ကံ၊ထက်
 ဝတ်ကို၊ အာတုဇိတွာန၊ရွေး၍-ပုဂ္ဂိုလ်အတ္ထမော၊မြတ်စွာဘုရားသည်၊ နိဝိဒိ၊
 ထိုင်တော်မူ၏။ အဘိ၊ငါသည်။ အန္တလိဟ္မစရော၊ကောင်းကင်၌သွား
 သော၊ဝိဇ္ဇာခရော၊ဝိဇ္ဇာရိရံသည်၊တဒါ၊ထိုအခါ၌၊ အသိ၊ဖြစ်ပြီးသကတံ၊
 ကောင်းစွာ ပြုအပ်သော၊ ဟိသုလံ၊ သုံးချောင်းသော တံကျင်ကို၊ ပဂ္ဂယျ၊
 မြောက်၍၊ တဒါ၊ထိုအခါ၌၊အပ္ပေရ၊ကောင်းကင်၌၊ ဝဏ္ဏမိ၊သွား၏။ ။
 ပဗ္ဗတံ၊ပုဂ္ဂ၊ တောင်ထိပ်တောင်ဖျား၌၊ အဂ္ဂိယထာ၊မီးကဲ့သို့၊ ပုဏ္ဏမာယေ၊
 လပြည့်နေ့၌၊ စန္ဒိမာဝ၊လကဲ့သို့၊ပုပ္ဖိလိတေ၊ပွင့်သော၊ သာလရာဇေဝ၊အင်
 ကြင်းပင်မင်းကဲ့သို့၊ ဗုဒ္ဓေါ၊မြတ်စွာဘုရားသည်၊ ဝနေ၊တော၌၊ ဩဘာသ
 တေ၊ ထွန်းတောက်ပတော်မူ၏။ ဝနဂ္ဂေါ၊တော၏အပေါ်မှ၊ နိက္ခမိတွာန၊
 ထွက်၍၊ နန္ဒဂ္ဂိပဏ္ဏသံကာသံ၊ကျွမ်းအဆင်းနှင့်တူသော၊ ဗုဒ္ဓရံထိ၊တရား
 အဆောင်တော်တို့သည်၊အဘိဓာဝရော၊ထွက်ပြေးကုန်၏၊ဒိသ္မာ၊ရောင်မြည်
 တော်ကိုမြင်၍၊ဝိတ္တံ၊ဖိတ်ကို၊ ပသာဓယိံ၊ကြည်ညိုစေပြီ။ ဒေဝဂန္ဓိကံ၊
 နတ်ရန်၊ ထိုင်သော၊ကဏိကာရံ၊မဟာထေခါးပန်းကို၊ဝိဝိနံ၊ရှာသည်ရှိသော်။

ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓဘံ၊ မြင်ပြီး၊ တိဏိပုပ္ဖါနိ၊ သုံးခုသောပန်းပွင့်တို့
 ကို၊ အာဒါယ၊ ယူ၍၊ ဗုဒ္ဓသေဋ္ဌံ၊ ဘုရားမြတ်ကို၊ အပူဇပိ၊ ပူဇော်ပြီး၊
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ အာနုဘာဝေန၊ အာနုဘော်ကြောင့်၊ တဒါ၊ ထို
 အခါ၌၊ မေ၊ ငါ၏၊ တိဏိပုပ္ဖါနိ၊ သုံးခုသောပန်းတို့သည်၊ ဥဒ္ဓံ၊ ဝဏ္ဏ၊ အညွှာ
 မိုးရွော်၊ အဝေပတ္တာ၊ ပွင့်ချပ်ဦးစေ့ကပ်၊ သတ္တု၊ နေ၊ မြတ်စွာဘုရား၏၊
 သာယံ၊ အရိပ်တော်ကို၊ ဂုဗ္ဗန္တိ၊ ထွင်းမိုးကုန်၏၊ သုကတေန၊ ကောင်း
 စွာပြုအပ်သော၊ တေနကမ္မေန၊ ထိုကောင်းမှုကြောင့်လည်းကောင်း၊ စေတ
 နာပဏိဓိဘိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံ
 ဒေဟံ၊ လူ၏ကိုယ်ကို၊ ဟိတွာ၊ စွန့်၍၊ ဟာဝတိံ၊ သံ၊ တာဝတိံ၊ သာနတ်ပြည်
 သို့၊ အဟံ၊ ငါသည်၊ အဝတ္ထိံ၊ သွားပြီး၊ တတ္ထ၊ ထိုနတ်ပြည်၌၊ မေ၊ ငါ၏၊
 သုကဘံ၊ ကောင်းစွာပြုအပ်သော၊ ဗျုပ္ပံ၊ ဝိမာန်ကို၊ ကဏိကာရိတိ၊ ကဏိကာ
 ရိဟံ၍၊ ဥပယတိ၊ ထိအပ်၏၊ သဗ္ဗိယောဇနမုဗ္ဗိဒ္ဓံ၊ ယူဇနာခြောက်ဆယ်ဖြင့်
 ၏၊ တိံ၊ သယောဇနိတ္ထတံ၊ ယူဇနာသုံးဆယ်ကြပ်၏၊ သဟာသာကဏ္ဍော၊
 တထောင်သော အဝိုင်းအခြားရှိ၏၊ သတဂေဏ္ဍ၊ တရာသေ့ကျင်လုံရှိ၏၊
 ဇေယျ၊ များသော တံခွန်ရှိ၏၊ ဟရိတာမယော၊ ရွှေဖြင့်ပြီး၏၊ သတသ
 ဟာသနံ၊ ဟာ၊ တထိန်းသောနန်းဦးစနုဆောင်တို့သည်၊ မေ၊ ငါ၏၊ ဗျုပ္ပေ
 ဝိမာန်၌၊ ပါတုဘဝိံ၊ သု၊ ယင်ရှားဖြစ်ကုန်၏၊ သောတ္ထမယော၊ ရွှေဖြင့်ပြီး
 ကုန်သော၊ မဏိမယော၊ ပတ္တမြားဖြင့်ပြီးကုန်သော၊ သောဟိတင်္ဂမယောပိစ၊
 ပတ္တမြားပြောက်ဖြင့်ပြီးကုန်သော၊ ဗလိကာပိစ၊ ဗလိဖြင့်လည်းပြီးကုန်သော၊
 ပလ္လင်္ကံ၊ ပလ္လင်တို့သည်၊ ယဒိတ္ထကဒယဒိတ္ထကာ၊ အလိုရှိတိုင်းအလိုရှိတိုင်း၊
 ကဝတ္ထိ၊ ဖြစ်ကုန်၏၊ မဟာပရဟံ၊ မြတ်သောသူတို့သာထိုက်သော၊ သယ
 နန္ဓ၊ နေရာသည်လည်း၊ တုလိကာပိကတံယုတံ၊ လဲသွတ်သောမွေရာဆန်း
 ကျယ်သောမွေရာတို့နှင့်ယှဉ်၏၊ ဥဒ္ဓံ၊ သောမိစကေန္တံ၊ တဖက်အမွှေးတတ်
 သောကော်၊ ဇေနုစိဖက်အမွှေးတတ်သောကော်စေတို့သည်၊ ဝိမ္ဗေဟန
 သမာယုတံ၊ အုန်းနှင့်ယှဉ်၏၊ ဘဝနာ၊ ဝိမာန်မှ၊ နိက္ခမိတွာန၊ ထွက်၍၊
 ဒေဝစာရိကံ၊ နတ်ပြည်ဒေသစာရိကို၊ ဝိစရန္တော၊ ထည့်လည်လည်ရှိသော်၊
 ဒေဝသံဃာပုဂ္ဂိုလ်တော်၊ နတ်အပေါင်းမြို့ရုံလျက်၊ ဝမနံ၊ သွားခြင်းကို၊ ယဒါ၊
 အကြင်အခါ၌၊ ဣတ္ထမိ၊ အလိုရှိ၏၊ ပုပ္ဖဿ၊ ပန်း၏၊ ဟေဋ္ဌာ၊ အောက်၌၊
 တိဋ္ဌာမိ၊ တည်၏၊ မေ၊ ငါ၏၊ ဥပရိ၊ အထက်၌၊ သဒနံ၊ အရိုးသည်၊ သမန္တာ၊
 ထက်ဝန်းကျင်မှ၊ ယောဇနသတံ၊ တယူဇနာတိုင်တိုင်၊ ကဏိကာရေပိ၊
 မဟာထေခါးပန်းတို့ဖြင့်၊ သာဒိတံ၊ ဇူးထွင်းအပ်၏၊ သဗ္ဗိတုရိယသဟာသယ

နိ၊ ခြောက်သောင်းသောတုရိယာတို့သည်၊ သာယံပါတံ၊ ညနံနက်၊ ဥပဋ္ဌဟု၊
 စားကုန်၏၊ ရက္ခိန္ဒိဝံ၊ ညဉ့်နေ့ပတ်လုံး၊ အတန္တိတာ၊ မပျင်းမပိတုနံ၊ ဝံ၊
 ဝါ၊ ကို၊ နိစ္စံ၊ မမြီးပရိဝါရေန္တိ၊ ခြံကုန်၏၊ တတ္ထ၊ ထိုနတ်ပြည်၌၊ နဂ္ဂေဟိ
 စ၊ ကခြင်းတို့ဖြင့်လည်းကောင်း၊ ဂီတေဟိစ၊ သီခြင်းတို့ဖြင့်လည်းကောင်း၊
 တာထေဟိစ၊ မောင်းကျေးနင်းတို့ဖြင့်လည်းကောင်း၊ ဝါဒိတေဟိစ၊ တီးမှုတ်
 ခြင်းတို့ဖြင့်လည်းကောင်း၊ ဝိဇ္ဇရတိယာ၊ မြူးတူးရွှင်ကုန်ထွက်၊ မောမိ၊ ဓမ္မ
 လျော်ရ၏၊ အဟံ၊ ဝါသည်၊ ကာမကာမိ၊ အလိုရှိအပ်သောကာမနှင့်ပြည့်စုံ
 သည်ဖြစ်၍၊ မောဒါမိ၊ ဓမ္မလျော်ရ၏၊ တတ္ထ၊ ထိုနတ်ပြည်၌၊ ဘုတွာစ၊
 စား၍လည်းကောင်း၊ ပိဝိတွာစ၊ သောက်၍လည်းကောင်း၊ တဒါ၊ ထိုအခါ၌၊
 တိဒသေ၊ တာဝတိံသာနတ်ပြည်၌၊ မောဒါမိ၊ ဓမ္မလျော်ရ၏၊ နာရိဂဏေဟိ၊
 နတ်သွီးအပေါင်းတို့နှင့်၊ သဟိတေ၊ တကွ၊ ဗုဒ္ဓရတ္တမေ၊ ဖိမာန်မြတ်၌၊ မောဒါ
 မိ၊ ဓမ္မလျော်ရ၏၊ သတာနံ၊ အရာတို့၏၊ ဗဒ္ဓ ကုတ္တုဉ္စ၊ ဝါ၊ ကြိမ်တိုင်
 တိုင်လည်း၊ ဒေဝရန္တံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယံ၊ ပြုပြီ၊ သတာနံ၊
 အရာတို့၏၊ တိဂ္ဂိစတ္တုဉ္စ၊ သုံးကြိမ်တိုင်တိုင်လည်း၊ အတံ၊ ဝါသည်၊ စက္က
 ဝတ္တိ၊ စကြာမင်းသည်၊ အဘောသထံ၊ ဖြစ်ပြီ၊ ဝိပုလံ၊ ပြန်ပြောသော၊ ပဒေသ
 ရန္တံ၊ ပဒေသရာဇ်မင်း၏အဖြစ်သည်၊ ဂဏနတော၊ ဂဏန်းအားဖြင့်၊ အသင်
 ယံ၊ မရေတွက်နိုင်၊ အဝါဘဝေ၊ အကြီးလယ်၌၊ သံသရန္တော၊ ကျင်
 လည်ရသည်ရှိသော်၊ အဟံ၊ ဝါသည်၊ မဟာဘောဂံ၊ များသောစည်းစိမ်
 ဥစ္စာကို၊ လတာမိ၊ ရ၏၊ မေ၊ ဝါ၏၊ ဘောဂေ၊ စည်းစိမ်ဥစ္စာ၌၊ ဝိနတာ၊ ယုတ်
 သည်၏အဖြစ်သည်၊ နတ္ထိ၊ မရှိ၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ တရား
 ကိုပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ဒေဝတ္ထေ၊ နတ်အဖြစ်၌လည်း
 ကောင်း၊ အထ၊ ထိုမြို့၊ မာနုသေ၊ လူ့အဖြစ်၌လည်းကောင်း၊ ဒုဝေဘဝေ၊ နှစ်
 ပါးသောဘဝ၌၊ သံသရာမိ၊ ကြဉ်လည်ရ၏၊ အညံဂတိံ၊ တပါးသောဂတိကို၊
 နဇာနာမိ၊ မသိစဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ တရားကိုပူဇော်
 ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ဓတ္တိယေစာပိ၊ မင်းမျိုး၌၎င်း၊ ပြာဟူထေစာ
 ပိ၊ ဝုဏ္ဏားမျိုး၌၎င်း၊ ဒုဝေကုထေ၊ နှစ်ပါးသောအမျိုး၌၊ ပဇာယာမိ၊ ဖြစ်ရ၏၊
 နိဝေကုထေ၊ ယုတ်သောအမျိုး၌၊ နဇာယာမိ၊ မဖြစ်ရ၊ ဣဒံပလံ၊ ဤအကျိုး
 သည်၊ ဗုဒ္ဓပူဇာယ၊ တရားကိုပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ဟတ္ထိ
 ယာနံ၊ ဆင်ယာဉ်လည်းကောင်း၊ အသာယာနံ၊ မြင်းယာဉ်လည်းကောင်း၊
 သိဝိကံ၊ ထမ်းစင်လည်းကောင်း၊ သန္ဓမာနိကံ၊ သံလျှည်းလည်းကောင်း၊ ဇေတံ
 သဗ္ဗံ၊ ထိုအလုံးစုံကိုသာလျှင်၊ လတာမိ၊ ရ၏၊ ဣဒံပလံ၊ ဤအကျိုးသည်

ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပထမ၊ အကျိုးတည်း၊ ဒါသဂဏံ၊ ကျွန်ုပ်တို့အပေါင်း လည်းကောင်း၊ ဒါသဂဏံ၊ ကျွန်ုပ်တို့အပေါင်း လည်းကောင်း၊ သမယကံသဒ္ဓါ၊ အညီအညွတ်တန်ဆာဆင်ကုန်သော၊ နာရိယောစ၊ မိမိတို့လည်းကောင်း၊ ဇေတံသဗ္ဗံ ဝေ၊ ထိုအလုံးစုံကိုသာလျှင်၊ လဘာမိ၊ ရ၏၊ ဣဒံ ပထမံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပထမံ၊ အကျိုးတည်း၊ ကောသေယျကမ္ပဝိယာနိ၊ မိုးချည်အထည်ကမ္ပလအထည်တို့လည်းကောင်း၊ ခေါမကပ္ပာသိယာနိ၊ ခေါမအထည်ဝါချည်အထည်တို့လည်းကောင်း၊ ဇေတံသဗ္ဗံ ဝေ၊ ထိုအလုံးစုံကိုသာလျှင်၊ လဘာမိ၊ ရပါ၏၊ ဣဒံ ပထမံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပထမံ၊ အကျိုးတည်း၊ နိဝဝတ္ထံ၊ အဝတ်သစ်ကိုလည်းကောင်း၊ နဝပလံ၊ သစ်သီးဦးကို၎င်း၊ နဝဂ္ဂရသဘောဇနံ၊ မြတ်သော အရသာရှိသောဘောဇဉ်ကိုလည်းကောင်း၊ ဇေတံသဗ္ဗံ ဝေ၊ ထိုအလုံးစုံကိုသာလျှင်၊ လဘာမိ၊ ရ၏၊ ဣဒံ ပထမံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပထမံ၊ အကျိုးတည်း၊ ဣမေ၊ ဤခဲဘွယ်တို့ကို၊ ခါဒ၊ ခဲထော၊ ဣမေ၊ ဤစားဘွယ်တို့ကို၊ ဘုဗ္ဗ၊ စားထော၊ ဣမေ၊ သယ၊ နေ၊ ဤနေရာ၌၊ သယ၊ အိပ်ထော၊ ဇေတံသဗ္ဗံ ဝေ၊ ထိုအလုံးစုံကိုသာလျှင်၊ လဘာမိ၊ ရ၏၊ ဣဒံ ပထမံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပထမံ၊ အကျိုးတည်း၊ သဗ္ဗတ္ထ၊ ခပ်သိမ်းသော အရပ်တို့၌၊ ပုဇိတော၊ ပူဇော်အပ်သည်၊ ဟောမိ၊ ဖြစ်၏၊ မမ၊ ငါ၏၊ ယသော၊ အခြံအရံအကျော်အစောသည်၊ အပ္ပုဂ္ဂတော၊ ပျံ့နှံ့၍ဘက်၏၊ သဒါ၊ အခါခပ်သိမ်း၊ မဟာပက္ခော၊ များသောအသင်းအပင်းရှိသည်၊ ဟောမိ၊ ဖြစ်၏၊ သဒါ၊ အခါခပ်သိမ်း၊ အဘိဇ္ဇပရိသော၊ မကွဲသောပရိသတ်ရှိသည်၊ ဟောမိ၊ ဖြစ်ရ၏၊ ဥာတိနံ၊ အဆွေအမျိုးတို့ထက်၊ ဥတ္တမော၊ မြတ်သည်၊ ဟောမိ၊ ဖြစ်ရ၏၊ ဣဒံ ပထမံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပထမံ၊ အကျိုးတည်း၊ ဘဝိတံ၊ အအေးကိုလည်းကောင်း၊ ဥဏ္ဍံ၊ အပူကိုလည်းကောင်း၊ နဇာနာမိ၊ မထိ၊ ပရိဇ္ဇာဟော၊ ပူအိုက်ခြင်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ အထော၊ ထိုမှတစ်ပါး၊ မေ၊ ငါ၏၊ ဟဒယေ၊ နှလုံး၌၊ စေတသိကံ၊ စိတ်ကြောင့်ဖြစ်သော၊ နုတ္တံ၊ ဆင်းရဲသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ဘဝါဘဝေ၊ ဘဝကြီးငယ်တို့၌၊ သံသရန္တော၊ ကျင်လည်ရသည်ရှိသော်၊ သုဝဏ္ဏဝဏ္ဏော၊ ရှေ့အဆင်းကဲ့သို့အဆင်းရှိသည်၊ ဟုတွာနံ၊ ဖြစ်၍၊ သံသရာမိ၊ ကျင်လည်ရ၏၊ ဝေဝဏ္ဏိယံ၊ အဆင်းမထွသည်ကို၊ နဇာနာမိ၊ မထိ၊ ဣဒံ ပထမံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပထမံ၊ အကျိုးတည်း၊ ဒေဝသောကာ၊ နတ်ပြည်မှ၊ စပိတွာနံ၊

စုတေ၍၊ သုတ္တမူလေန၊ ဖြူစင်သောကုသိုလ်အကြောင်းရင်းသည်၊ စောဒိ
 ထော၊ တိုက်တွန်းအပ်သည်ဖြစ်၍၊ ပုရေ၊ ရှေး၌၊ အဗ္ဗကော၊ ကြွယ်ဝသော၊
 မဟာသာထေသု၊ မဟာသာထအမျိုးတို့၌၊ ဇာတော၊ ဖြစ်၏။ ပဉ္စကာမဂု
 ထော၊ ငါးပါးသောကာမဂုဏ်တို့ကို၊ ဟိတွာ၊ စွန့်၍၊ အနဂါရိယံ၊ အိမ်ရာမ
 ထောင်ရဟန်းထောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီးအဟံ၊ ငါသည်၊ သတ္တဝေသောဝ
 ခုနစ်နှစ်သာရှိသေးထျက်၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဏ်၊ ရောက်
 ပြီး၊ စက္ခုမာ၊ စက္ခုငါးပါးရှိထေရ်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊
 ဂုဏံ၊ ကျေးဇူးကို၊ အညာယ၊ သိထေရ်မူ၍၊ ဥပသမ္ဘာဒယိ၊ ပဉ္စင်းခံပေးတော်
 မူ၏၊ အဟံ၊ ငါသည်၊ တရုဏောပူဇနိယော၊ တရုဏပူဇနိယမည်၏၊ ဣဒံ၊ ဗ
 ထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပလံ၊ အကျိုး
 တည်း၊ မေ၊ ငါ၏၊ ဗိဗ္ဗတေ၊ ဗိဗ္ဗတေသည်၊ ဝိသုဒ္ဓံ၊ စင်ကြယ်၏၊ အဟံ၊
 ငါသည်၊ သမာဓိကုသထော၊ သမာဓိ၌လိမ္မာ၏၊ အဘိညာပါရမိပုတ္တော၊ အ
 ဘိညာဉ်တည်းဟူသော ကမ်းတဘက်သို့ရောက်၏၊ ဣဒံ၊ ဗထံ၊ ဤအကျိုး
 သည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ပဉ္စ
 သန္တိဒါ၊ ပဉ္စသန္တိဒါသို့၊ အနုပုတ္တော၊ အစဉ်ရောက်အပ်၏၊ ဣဒ္ဓိပါဒေသု၊ ဣဒ္ဓိ
 ပါဒ်တို့၌၊ ကောဝိဒေါ၊ လိမ္မာ၏၊ ဓမ္မေသု၊ တရားတို့၌၊ ပါရမိပုတ္တော၊ ကမ်းတ
 ဘက်သို့ရောက်၏၊ ဣဒံ၊ ဗထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပူဇော်
 ခြင်း၏၊ ပလံ၊ အကျိုး၊ တိံသကပ္ပသဟသမ္ဘိကမ္ဘာတထိန်းထက်၌၊ ယံ
 ဗုဒ္ဓံ၊ အကြင်မြတ်စွာဘုရားကို၊ အဘိပူဇယိံ၊ ပူဇော်ပြီး၊ တတော၊ ထိုအခါမှ၊
 ပထုတိ၊ စ၍၊ နုဂ္ဂတံ၊ နုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဗထံ၊ ဤအ
 ကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပုန်းပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊
 မဗ္ဗံ၊ ငါသည်၊ ကိဇေသာ၊ ကိဇေသာတို့ကို၊ ဈာဝိတာ၊ ဇုတ်မြှိုက်အပ်ကုန်
 ပြီး၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ တဝါ၊ တဝတို့ကို၊ သမုဟတာ၊ ပလံ၊ နှုတ်အပ်
 ကုန်ပြီး၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗဒ္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊
 ဝိဟရတိ၊ ဣဝ၊ နေသကဲ့သို့၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ
 ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝထာ၊ စင်စစ်၊ သွာဂတံ၊ ကောင်း
 သောလာခြင်းသည်၊ အာထိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊
 သန္တကေ၊ အထံတော်၌၊ တိသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပုတ္တော
 အစဉ်ရောက်အပ်ကုန်ပြီး၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကာတံ၊ ပြုအပ်ပြီး၊ ဗိဟသော၊ ထေးပါးကုန်သော၊ ပဉ္စိသန္တိဒါ
 စ၊ ပဉ္စိသန္တိဒါတို့ကိုထည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာ

၅၁-ကဏိကာရဝဂ်-၅၀၃-ကဏိကာရပုဂ္ဂိုလ်ယက္ခေရအပဒါနံ၊ ၃၄၇

ဝိစ၊ ဤဝိးမာက္ခ တို့ကိုလည်းကောင်း။ ဆဋ္ဌာသိညာစ၊ ခြောက်ပါးသော အသိညာဉ်တို့ကိုလည်းကောင်း။ သန္တိကတာ၊ မျက်မှောက်ပြုအပ်ကုန်ပြီ။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ၊ ဣဒ္ဓံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ တိကဏိကာရပုဂ္ဂိုလ်ယက္ခေရော၊ တိကဏိကာရပုဂ္ဂိုလ်မထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရုတ်ဆိုတော်မူပြီ။ ၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ တိကဏိကာရပုဂ္ဂိုလ်ယက္ခေရဿ၊ တိကဏိကာရပုဂ္ဂိုလ်မထေရ်၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံ သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၁-ကဏိကာရဝဂ်-၅၀၄-ကေပတ္တဒါယကက္ခေရအပဒါနံ၊

တံသဝတိယာ၊ ဟံသာဝတီ အမည်ရှိသော၊ နဂဇေ၊ မြို့၌၊ အဟံ၊ ငါ သည်၊ ကုမ္ဘကားရော၊ အိုးလုပ်သမားသည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဝိ၊ ဇံ၊ ကိ ထေသာ၊ မြူကင်းဝေးတော်မူသော၊ ဩဇာတိဣန္ဒံ၊ ဩဇာကိုလွန်မြောက် တော်မူသော၊ အနာသဝံ၊ အာသဝေါကင်းတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာ ဘုရားကို၊ အဗ္ဗသံ၊ မြင်ပြီ။ ၊ သုကတံ၊ ကောင်းစွာ ပြုအပ်သော၊ မတ္တိ ကံပတ္တံ၊ မြေသပိတ်ကို၊ ဗုဒ္ဓသေဉ္စဿ၊ ထုရားမြတ်အား၊ အဟံ၊ ငါသည်၊ အဒေါသိ၊ လှူငှ် ၊ ဥဇုဘူတဿ၊ ဖြောင့်စွာဖြစ်သော၊ တာဒိနော၊ သည်းခံ ခြင်းကျေးဇူးနှင့် ပြည့်စုံတော် မူသော၊ ဘဂဝတော၊ မြတ်စွာ ဘုရား အား၊ ဒတွာ၊ လှူ၍၊ ၊ ဘဝေ၊ တဝန္တံ၊ နိဗ္ဗတ္တမာနော၊ ဖြစ်ရသော၊ အဟံ၊ ငါသည်၊ သေဉ္စတ္ထတေ၊ ရွှေခွက်တို့ကို၊ လဘာမိ၊ ရ၏၊ ခုဗိမယေစ၊ ငွေဖြင့်ပြီးသည်လည်း ဖြစ်ကုန်သော၊ သောဝက္ခေဉ္စ၊ ငွေဖြင့်ပြီးကုန်သော၊ မဏိမယေ၊ ပတ္တမြားဖြင့် ပြီးကုန်သော၊ တဗ္ဗိကေစ၊ ဖလားတို့ကိုလည်း ကောင်း၊ ၊ ပါတိယေစ၊ ခွက်တို့ကို လည်းကောင်း၊ အဟံ၊ ငါသည်၊ ပရိဘုရောမိ၊ သုံးဆောင်ရ၏၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဝုညကမ္မဿ၊ ကောင်းမှုကံ၏၊ ပလံ၊ အကျိုးတည်း။ ယသာနုဉ္စ၊ အခြံအရံတို့၏လည်းကောင်း၊ ဓနာနုဉ္စ၊ ဥစ္စာတို့၏လည်းကောင်း၊ သတ္တထုတော၊ သတ္တဝါဖြစ်၍ဖြစ်သော၊ စယော၊ အစုသည်၊ မဘာ၊ များ၏၊ ၊ ဘဒ္ဒကေ၊ ကောင်းသော၊ ခေတ္တေ၊ လယ် ၌၊ ရောပိတံ၊ ရိုက်ပျိုးအပ်သော၊ ဝိဒံ၊ မျိုးစေ့သည်၊ အပ္ပတ္တိ၊ အနည်းငယ်မျှသော် လည်း၊ သဗ္ဗာသာရံ၊ အပျောထန်စွာ၊ ပဝုတ္တံ၊ နှံ့ရွာသည်ရှိသော်၊ ပထံ၊ အသီး

သည်။ ကာသကံ၊ ငယ်လုပ်ယောကျ်ားကို၊ တောသေတိယထာဝီ၊ နှစ်သက်
 စေသကဲ့သို့လည်း။ ။ တထေဝ၊ ထိုအတူသာလျှင်၊ ဗုဒ္ဓစေတီ၊ မြို့တုရားတည်း
 ဟူသောစံစံတံ၊ ရောပိတံ၊ စိုက်ပျိုးအပ်သော၊ ဣဒံပတ္တဒါနံ၊ ဤသပိတ်အ
 လှသည်။ ဝိဘိဓာဓေ၊ ဝိတိတည်းဟူသော အဟဉ်သည်။ ပဝသန္တေ၊ ရှာ
 သည်ရှိုးသံ၊ မေ၊ ငါအား၊ ဖလံ၊ အကျိုးသည်။ ကောသယိသာတိ၊ နှစ်သက်
 စေထွက်၊ ယာဝတာ၊ အကြင်မျှလောက်၊ သံဃာဝိစ၊ သံဃာလည်းဖြစ်ကုန်
 သော၊ ဂဏာဝိစ၊ ရိုက်လည်းဖြစ်ကုန်သော၊ စေတ္တာ၊ ခေတ်တို့သည်၊ ဝိဇ္ဇန္တိ၊
 ရှိကုန်၏။ ဗုဒ္ဓစေတီသမော၊ တုရား၏ခေတ်နှင့်တူသော။ သဗ္ဗပါဏီနံ၊ အထုံး
 စုံသောသတ္တဝါတို့အား၊ သုခဒေါ၊ ချမ်းသာကိုပေးခြင်းသည်။ နုတ္ထိ၊ မရှိ။ ပုရိ
 သာဇည၊ ယောကျ်ားအံ့အာနိဖြစ်တော်မူသောမြတ်စွာဘုရား။ တေ၊ အရှင်
 ဘုရားအား။ နမော၊ ရှိခိုးပါ၏။ ပုရိသုတ္တမံ၊ ယောကျ်ားမြတ်ဖြစ်တော်မူသော
 မြတ်စွာဘုရား၊ တေ၊ အရှင်ဘုရားအား။ နမော၊ ရှိခိုးပါ၏။ ဧကပတ္တံ၊ တထုံး
 သောသပိတ်ကို၊ ဒေဒိတွာနု၊ သူ၏အစလံပင်၊ နိဗ္ဗာန်သို့၊ ပတ္တော၊ ရောက်သည်။
 အဂ္ဂိ၊ ဖြစ်၏။ ။ ဣတော၊ ဤသဒ္ဓကမ္ဘာမှ၊ ဧကနုတေကပွေ၊ ကိုးဆဲ့တကမ္ဘာ
 ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံပတ္တံ၊ အကြင်သပိတ်ကို၊ အဒဒိံ၊ လျှင်၊ တတော၊
 ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတံထာဝကို၊ နာဘိဇာနာမိ၊ မထိစဘူး။
 ဣဒံပလံ၊ ဤအကျိုးသည်၊ ပတ္တဒါနံ၊ သပိတ်အလှ၏၊ ဖလံ၊ အကျိုးတည်း။
 မယှံ၊ ငါသည်။ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသ
 ဝေါမရှိတံ၊ ဝိဟရာမိ၊ နေရ၏။ ဣမံ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်
 တထာဝင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်။ (ပ)၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ စတသော၊ ထေးပါးကုန်သော၊ ပဗ္ဗိ
 သန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကို လည်းကောင်း။ (ပ)။ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ ဧကပတ္တဒါယကောထေရော၊ ဧကပတ္တဒါယကမထေရ်
 သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ။
 ဣတိဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ဧကပတ္တ
 ဒါယကဉ္စေရဿ၊ ဧကပတ္တဒါယကမထေရ်၏၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊
 အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၁-ကဏိကာရဝဂ်-၅၀၅-ကာသုမာရုပလိယတ္ထေရုအပဒါနံ၊ ၃၄၈

၅၁-ကဏိကာရဝဂ်-၅၀၅-ကာသုမာရုပလိယတ္ထေရုအပဒါနံ

ကဏိကာရံ၊ မဟာပေတိပတ်ကံ၊ ဇောတန္တံ၊ ထွန်းတောက်ပ
 တော်မူသော၊ ပဗ္ဗကန္တရေ၊ တောင်ကြား၌၊ နိဝိန္ဒံ၊ နေတော်မူသော၊ ဝိရဇံ၊
 ကိလေသာဖြူကင်းတော်မူသော၊ လောကဇေဋ္ဌံ၊ လောက၏အမှု၊ ဖြစ်တော်
 မူသော၊ နရာသဘံ၊ လူတို့ထက်မြတ်တော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာထူးကျော်
 အံ့ဩသံ၊ မြင်ပြီ၊ မသန္တိပိတ္တော၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍၊ သုမ
 နော၊ ဝမ်းမြော်သည်ဖြစ်၍၊ အဗ္ဗလိ၊ ထက်အုပ်ကို၊ သိရေ၊ ဦးခေါင်း၌၊ ကတွာ
 န၊ ထားသည်ကိုပြု၍၊ ကာသုမာရိကံ၊ သရက်ဖြူထီးကိုးအာဒါယ၊ ယူ၍၊ ဗုဒ္ဓ
 သေဋ္ဌဿ၊ ထူးကျော်အား၊ အဟံ၊ ငါသည်၊ အဒါယိ၊ လှူပြီ၊ ဣတော၊
 ဤဘဒ္ဒကမ္ဘာမှ၊ ကေတိံ၊ သေကပွေ၊ သုံးဆဲ့တကမ္ဘာထက်၌၊ ထဒါ၊ ထိုအခါ၌
 ယံဒါနံ၊ အကြင်အလှူကို၊ အဒဒိ၊ လှူပြီ၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂ
 တိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ပထ
 ဒါနဿ၊ သစ်ထီးအလှူ၏၊ ပထံ၊ အကျိုးတည်း၊ မဟာ၊ ငါသည်၊ ကိလေ
 သာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေချ
 ၏၊ မေ၊ ငါ၏၊ အဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
 ကောင်းသောလာခြင်းသည်(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
 အပ်ပြီ၊ စတသော၊ ထေးပါးထုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့
 ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်
 ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကာ
 သုမာရုပလိယောထေရော၊ ကာသုမာရုပလိယမထေရ်သည်၊ ဣမာဂါထာ
 ယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣပိနာ
 နုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ကာသုမာရုပလိယတ္ထေ
 ရုဿ၊ ကာသုမာရုပလိယမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊ အပဒါ
 နံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၅၁-ကဏိကာရဝဂ်-၅၀၆-အဝဇူပလိယတ္ထေရုအပဒါနံ၊

သယတ္တံ၊ အလိုလိုဖြစ်တော်မူသော၊ အပရာဇိတော၊ သူတပါးတို့သည်မ
 အောင်အပ်သော၊ သဟဿနံ၊ ရောင်ခြည်တထောင်ရှိတော်မူသော၊ ဘ
 ဝဂါ၊ မြတ်စွာထူးကျော်သည်၊ ဝိဝေကာ၊ ခဏိတ်ငြိမ်ရာမှ၊ ဝုဠဟိတွာနု၊ ထေတော်

မူ၍၊ ဂေါစရာယ၊ သွမ်းခံခြင်းငှါ၊ အထိနိက္ခမိ၊ ထွက်တော်မူ၏။ ဖလ
 ဟတ္ထော၊ သစ်သီးထက်စွဲသော၊ အဟံ၊ ငါသည်၊ နရာသတ်၊ မြတ်စွာဘုရား
 ကို၊ ဒိသ္မာ၊ မြင်၍၊ ဥပဂစ္ဆိံ၊ ကပ်ပြီ၊ ပသံနွမိတ္ထော၊ ကြည်ညိုသောစိတ်ရှိ
 သည်ဖြစ်၍၊ သုခနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ အဝဇ္ဇံ၊ ဖလံ၊ အဝဇ္ဇအသီးကို
 အဒဒံ၊ လှူပြီ။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနန္ဒရတေကပ္ပေ၊ ကိုးဆဲ့လေး
 ကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဖလံ၊ အကြင်သစ်သီးကို၊ အဒဒိံ၊ လှူပြီ၊
 တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစ
 ဘူး၊ ဣဒံ၊ ဖလံ၊ ဤအကျိုးသည်၊ ဖလဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုး
 တည်း။ ။ မဟ္တာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသ
 ဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ ။ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်း
 သည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်းသည်၊ (ပ)၊ သာသ
 နံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ စတသော၊ လေးပါးကုန်သော
 ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့သွင်း၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ အဝဇ္ဇဖလိယောထေရော၊ အဝဇ္ဇဖလိယထေရ်သည်၊
 ဣမဂါဏာယော၊ ဤဂါဏာတို့ကို၊ အဘာသိတ္ထု၊ ရွတ်ဆိုတော်မူပြီ။ ။
 ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ အဝဇ္ဇပုပ္ဖိ
 ယတ္ထေရဿ၊ အဝဇ္ဇပုပ္ဖိယ ထေရ်၏၊ စတုတ္ထံ၊ လေးခုမြောက်သော၊
 အပဒါနံ၊ အပဒါနသည်၊ သမတ္တံ၊ ပြီးပြီ။ ✓ ။

၅၀-ကဏိကာရဝဂ်-၅၀၇-ပါဒဖလိယတ္ထေရ်အပဒါနံ၊

အာဟုတိနံ၊ အဝေးမှသောင်အပ်သောအပူဇော်တို့ကို၊ ပဋိဂ္ဂဟံ၊ ခံတော်မူ
 ထိုက်သော၊ ရထိယံ၊ ခရီးမ၌၊ ပဋိပဇ္ဇန္တံ၊ ကြံသွားတော်မူသော၊ သုဝတ္ထ
 ဝတ္ထံ၊ ရွှေအဆင်းကဲ့သို့ အဆင်းရှိတော်မူသော၊ သမ္ပုဗ္ဗံ၊ မြတ်စွာဘုရား
 ကို၊ အဟံ၊ ငါသည်၊ ပါဒဖလံ၊ ပါဒဖလသစ်သီးကို၊ အဒါသိံ၊ လှူပြီ။ ။
 ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုနန္ဒရတေကပ္ပေ၊ ကိုးဆဲ့ လေးကမ္ဘာထက်၌၊
 တဒါ၊ ထိုအခါ၌၊ ယံဖလံ၊ အကြင်သစ်သီးကို၊ အဒဒိံ၊ လှူပြီ၊ တတော၊ ထို
 အခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံ၊
 ဖလံ၊ ဤအကျိုးသည်၊ ဖလဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း။ ။
 မဟ္တာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါ

မရှိဘဲ၊ ဝိဟရာမိ၊ နေရဏံ။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော လာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမ တော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိ သော၊ ပါဒဖလိယောထေရော၊ ပါဒဖလိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ပါဒဖလိယတ္ထေရဿ၊ ပါဒဖလိ ယမထေရ်၏၊ ပဉ္စမံ၊ ငါးခု ခြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သ မတ္တံ၊ ပြီးပြီ။ ။

၅၁-ကဏိကာရဝဂ်-၅၀၈-မာတုလုဂ်ဖလဒါယကတ္ထေရအပဒါနံ၊

ကဏိကာရံ၊ မဟာထေခါးပင်ကဲ့သို့သော၊ အဝိတံ၊ တွန်းတောက် ပတော်မူသော၊ ပုဏ္ဏမာယေစန္ဒိမံ၊ ပြည့်သောလက်ကဲ့သို့သော၊ စေန္ဒိ၊ တွန်း တောက်ပသော၊ ဒိပရက္ခံ၊ ဝါသိမိးတိုင်ကဲ့သို့သော၊ သောကနာယကံ၊ မြတ် စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ။ မာတုလုဂ်ဖလံ၊ ရှောက်ချိုသီးကို၊ ဂယျ၊ ယု၍၊ အဟံ၊ ငါသည်၊ ဒက္ခိဏေယျဿ၊ မြတ်သောအလှူကိုခံတော်မူထိုက် သော၊ ဝီရဿ၊ လုံ့လရှိတော်မူသော၊ သတ္ထု၊ နော၊ မြတ်စွာဘုရားအား၊ ပဿန္နော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိပါဏိဘိ၊ မိမိလက်တို့ဖြင့်၊ အဒဗ္ဗံ၊ လျှူပြီး၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကတိံ၊ သေကပ္ပေ၊ သုံးဆဲ့ တကမ္ဘာထက်နှို၊ တဒါ၊ ထိုအခါ၌၊ ဟံဖလံ၊ အကြင်သစ်သီးကို၊ တဒါ၊ ထိုအခါ၌၊ အဒဗ္ဗံ၊ လျှူပြီး၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတံ၊ ဒုဂ္ဂတိတဝကံ၊ နာဘိဇောနာမိ၊ မထိ စဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖလဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုး တည်း။ မေတ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရဏံ။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော လာခြင်းသည်၊ (ပ)၊ သာသနံ၊ အ ဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပဗ္ဗိ သန္တိဒါ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမ တော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက် တော်ရှိသော၊ မာတုလုဂ်ဖလဒါယကောထေရော၊ မာတုလုဂ်ဖလဒါယက

မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆို
တော်မူပြီ။ ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ မာတုလုဂ်ဖလ
ဒါယကတ္ထေရဿ၊ မာတုလုဂ်ဖလဒါယက မထေရ်၏၊ သဗ္ဗံ၊ ခြောက်ခု
မြောက်သော၊ အပဒါနံ၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၀-ကဏိကာရဝဂ်-၅၀၉-အဇေလိပလဒါယကတ္ထေရ်အဒါနံ၊

အဏ္ဏနောနမ၊ အဏ္ဏနအမည်တော်ရှိသော၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊
ဟိမဝန္တေ၊ ဟိမဝန္တာ၌၊ တဒါ၊ ထိုအခါ၌၊ ဝသိ၊ နေတော်မူ၏၊ စရဏေနစ၊
စရတနာနှင့်ထည်း၊ သမ္ပန္နော၊ ပြည့်စုံတော်မူ၏၊ ရနိ၊ မြတ်စွာဘုရားသည်၊
သမာဓိကုသလော၊ သမာဓိ၌လိမ္မာတော်မူ၏။ ။ ကုမ္ဘမတ္တံ၊ အိုးစရည်း
မျှရှိသော၊ ဇိဝဇိဝကံ၊ အသက်ရှည်စေတတ်သော၊ ဘတ္ထပဏ္ဍိတိ၊ ကဲ့သို့
အရှက်ရှိသော၊ အဗ္ဗလိ၊ အဗ္ဗလီသီးကို၊ ဝဘောတွာန၊ ယူ၍၊ အဟံ၊ ငါသည်၊
သတ္တုနော၊ မြတ်စွာဘုရားအား၊ အဒါထိံ၊ ယူပြီ။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ
စတုနုဂုတေကဗ္ဗေ၊ ကိုးဆဲ့လေးကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ဟိဖလံ၊
အကြင်သစ်သီးကို၊ အဒဒိံ၊ ယူပြီ၊ ဘတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊
ဒုဂ္ဂတိတာဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖလဒါ
နဿ၊ သစ်သီးအလျှောက်၊ ဖလံ၊ အကျိုးတည်း၊ ။ မတ္တံ၊ ငါသည်၊ ကိလေသာ၊
ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟရာမိ၊ နေရ၏။ ။
မေ၊ ငါ၏၊ အာဂတံ၊ သာခြင်းသည်၊ ဝတ၊ စင်စစ်၊ သ္တာဂတံ၊ ကောင်းသောသာ
ခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ပဋိသန္တိဒါ
စ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယာသ္မာ၊ ရှည်သောသက်တော်ရှိ
သော၊ အဇေလိပလဒါယကောထေရော၊ အဇေလိပလဒါယကမထေရ်
သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူ၏။ ။
ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ အဇေလိပလ
ဒါယကတ္ထေရဿ၊ အဇေလိပလဒါယကမထေရ်၏၊ သတ္တမံ၊ ခုနစ်ခုမြောက်
သော၊ အပဒါနံ၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၁-ကဏိကာရ-၀၇-၅၁၀-အမောဒပလိယတ္ထေရအပဒါနံ၊ ၃၅၃

၅၁-ကဏိကာရ-၀၇-၅၁၀-အမောဒပလိယတ္ထေရအပဒါနံ၊

ဧဝံပုတိနံ၊ အဝေဒုဆောင်သောအပူဇော်တို့ကို၊ ပဒိုဝ္ဗဟံ၊ခံတော်မူ
ထိုက်သော၊ရထိယံ၊ခရီးမနှံ၊ပဒိုပဇ္ဇန္တံ၊ကြွသွားတော်မူသော၊သုဝဏ္ဏဝဏ္ဏံ၊
ရွှေအဆင်းကဲ့သို့အဆင်းရှိတော်မူသော၊သမ္ပုဒ္ဓံ၊မြတ်စွာဘုရားကို၊အမော
ဒံပလံ၊အမောဒအသီးကို၊ အဒဒိံ၊လျှင်၊ ၊ဣတော၊ဤဘဒ္ဒကမ္ဘာမှ၊ ဧက
နုဂုတေကပ္ပေ၊ ကိုးဆဲ၊ထေးကမ္ဘာထက်နှို၊ တဒါ၊ ထိုအခါ၌၊ ယံပလံ၊အကြင်
သစ်သီးကို၊အဒဒိံ၊လျှင်၊ တတော၊ထိုအခါမှ၊ ပပုတိ၊စ၍၊ ဒုပ္ပတိံ၊ဒုပ္ပတိ
ထဝကို၊ နာသိဇာနာမိ၊သိစာဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ပထဒါနဿ၊
သစ်သီးအလှူ၏၊ ပလံ၊ အကျိုးတည်း၊ ၊မဟံ၊ ငါသည်၊ ကိလေသာ၊
ကိလေသာတို့ကို၊(ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ
၏၊ ၊မေးငါ၏၊ အာဂတံ၊လာခြင်းသည်၊ ဝတ၊စင်စစ်၊သွာဂတံ၊ကောင်း
သောထာခြင်းသည်၊(ပ)၊သာသနံ၊အဆုံးအမတော်ကို၊ကတံ၊ပြုအပ်ပြီ၊ ၊
စတသော၊ ထေးမားကုန်သော၊ ပဒိုသန္တိဒါ၊ ပဒိုသန္တိဒါ တို့ကိုထည်း
ကောင်း၊(ပ)၊သာသနံ၊အဆုံးအမတော်ကို၊ကတံ၊ပြုအပ်ပြီ၊ ၊ဣတ္ထံ၊ဤသို့
လျှင်၊အာယသ္မာ၊ရှည်သောသက်တော်ရှိသော၊အမောဒပလိယတ္ထေရော၊
အမောဒပလိယမထေရ်သည်၊ ဣမာဂါယာယော၊ဤဂါယာတို့ကို၊ အဘာ
သိတ္ထ၊ရှုတ်ဆိုတော်မူပြီ၊ ၊ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်
အနက်အစဉ်ဖြင့်၊ အမောဒပလိယတ္ထေရဿ၊အမောဒပလိယမထေရ်၏၊
အဗ္ဗမံ၊ရှစ်ခုမြောက်သော၊အပဒါနံ၊အပဒါနံသည်၊သမတ္တံ၊ပြီးပြီ၊ ၊

၅၁-ကဏိကာရ-၀၇-၅၁၁-တာယပထဒါယကတ္ထေရအပဒါနံ၊

သယတ္တံ၊အလိုလိုဖြစ်တော်မူသော၊ သတရံထိနာမ၊သတရံထိအမည်
တော်ရှိသော၊ ထဂဝါ၊မြတ်စွာဘုရားသည်၊ ဝိဝေကာ၊ဆိတ်ငြိမ်ရာမှ၊ဝုဗ္ဗ
ဟိတွာန၊ထတော်မူ၍၊ဂေါစရာယ၊ဆွမ်းခံဖွည့်သည်ခြင်းငှါ၊အဘိနိက္ခမိ၊
ထွက်တော်မူ၏၊ ၊ပထယတ္ထော၊ သစ်သီးထက်စွဲသော၊ အဟံ၊ငါသည်၊
နရာသဟံ၊မြတ်စွာဘုရားကို၊ဒိသ္မာ၊မြင်၍၊ဥပဂန္တိံ၊ကပ်ပြီ၊ ပသန္နဝိတ္ထော၊
ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊သုမနော၊ဝမ်းမြောက်သည်ဖြစ်၍၊တာယ
ပလံ၊ထန်းသီးကို၊ အဟံ၊ငါသည်၊အဒါထိံ၊လျှင်၊ ၊ဣတော၊ဤဘဒ္ဒကမ္ဘာ
မှ၊စတုနုဂုတေကပ္ပေ၊ကိုးဆဲ၊ထေးကမ္ဘာထက်နှို၊ တဒါ၊ ထိုအခါ၌၊ ယံပလံ၊

အကြင်သစ်သီးကို၊ အဒဒိ၊ လှပြီ၊ တတော၊ ထိုအခါမှ၊ ပထုတ်၊ စ၍၊ နုဂ္ဂဟိ၊
 နုဂ္ဂဟိဘဝကို၊ နာဘိ၊ အနာမိ၊ မသိစတု၊ ဣဒံ၊ ဤအကျိုးသည်၊ ပလဒါ
 နုဿ၊ သစ်သီးအလှူ၏၊ ပလံ၊ အကျိုးတည်း၊ မယှံ၊ ငါသည်၊ ကိလေသာ၊
 ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊
 မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
 လာခြင်းသည်၊ (ပ)၊ သဒသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊
 စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်း
 ကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့
 ထွင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ တာယပလဒါယကောထေ
 ရော၊ တာယပလဒါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊
 အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣတိ၊ ဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါ
 အစဉ်အနက်အစဉ်ဖြင့်၊ တာယပလဒါယကတ္ထေရုဿ၊ တာယပလဒါယက
 မထေရ်၏၊ နဝမံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပဒါန်သည်၊ သမတ္တံ၊
 ပြီးပြီ။ ။

၅၀-ကဏိကာရဝဂ်-၅၀ ၂-နာဗ္ဗိကောရပလဒါယကတ္ထေရ်အပဒါနံ၊

ဗန္ဓုမတိယာ၊ ဗန္ဓုမတိအမည်ရှိသော၊ နဂဇေ၊ မြို့၌၊ တဒါ၊ ထိုအခါ၌၊
 အဟံ၊ ငါသည်၊ အာရာမိကော၊ အရံစောင့်သည်၊ အဟောသိ၊ ဖြစ်ပြီ၊ အနိလဉ္စ
 သေ၊ ကောင်းကင်၌၊ ဂစ္ဆန္တိ၊ ကြွသွားတော်မူသော၊ ဝိရဇံ၊ ကိလေသာမြို့
 ကင်းတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဗ္ဗသံ၊ မြင်ပြီ၊ နာဗ္ဗိကောရ
 ပလံ၊ အနန်းသီးကို၊ ဂဟာယု၍၊ အဟံ၊ ငါသည်၊ ဗုဒ္ဓသေဋ္ဌဿ၊ ဘုရားမြတ်
 အား၊ အဒါထိ၊ လှပြီ၊ အာကားသေ၊ ကောင်းကင်၌၊ ဝိတကော၊ တည်သည်၊
 သန္တော၊ ဖြစ်သျှက်၊ မဟာယသော၊ မြတ်စွာဘုရားသည်၊ ပဋိဂ္ဂဟိ၊ အလှူခံ
 တော်မူ၏၊ ဝိပ္ပသန္ဓေန၊ ကြည်လင်သော၊ စေတသ၊ စိတ်ဖြင့်၊ ဗုဒ္ဓဿ၊
 မြတ်စွာဘုရားအား၊ ပလံ၊ သစ်သီးကို၊ ဒတွာန၊ လှူ၍၊ မယှံ၊ ငါ့အား၊ ဝိတ္တိ
 သဉ္စနနော၊ နှစ်သက်ခြင်းကိုဖြစ်စေ၏၊ ဝိဗ္ဗမ္မသုခါဝဟော၊ မျက်မှောက်
 သောကိုယ်အဖြစ်၌ချမ်းသာကိုဆောင်၏၊ တဒါ၊ ထိုအခါ၌၊ ဝိတံ၊ ဝိတံ
 ကိုလည်းကောင်း၊ ဝိပုလဉ္စ၊ ပြန်ပြောသည်လည်းဖြစ်သော၊ ဥတ္တမံ၊ မြတ်
 သော၊ သူနံ၊ ချမ်းသာကိုလည်းကောင်း၊ အဓိဂစ္ဆိ၊ ရ၏၊ တဟိံ၊ တဟိံ၊ ထိုထို
 တဝဋ်၊ နိဗ္ဗတ္တဿ၊ ဖြစ်ရသောငါအား၊ ရတနံ၊ ရတနာသည်၊ ဥပ္ပဇ္ဇတေဝ၊ ဖြစ်

၅၂-ဖလဒါယကဝဂ်-၅၁၃-ကုရုပ္ပိယဖလဒါယကတ္ထေရ်အပဒါနိ

ပုရောစေား၌၊ ဝိဂဇုဒ္ဓေါ၊ သားမူဆိုးသည်၊ အာထိံ၊ ဖြစ်၏၊ အဟံ၊ ငါသည်၊
 ဝိဝိနေ၊ တော၌၊ ဝိစရံ၊ ထည့်လည်သည်ရှိသော်၊ သဗ္ဗဓမ္မာနုပါရဂုံ၊ ခပ်သိမ်း
 သောတရားတို့၏ကမ်းတဖက်သို့ရောက်သော၊ ဝိရဇံ၊ ကိလေသာဖြူကင်း
 တော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ကုရုပ္ပိယဖလံ၊
 ကုရုပ္ပိယသစ်သီးကို၊ ဂဟ္တ၊ ယု၍၊ ပုညက္ခေတ္တံ၊ သာ၊ ကောင်းမှုခေတ်ဖြစ်တော်
 မူသော၊ တာဒိနော၊ သည်ခံခြင်းကေး၊ ဇူးနှင့်ပြည့်စုံတော်မူသော၊ ဗုဒ္ဓဓမ္မ
 သာ၊ ဘုရားမြတ်အား၊ ပသန္တော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိပါဏိတိ၊ မိမိ
 လက်တို့ဖြင့်၊ အာဟံ၊ ငါသည်၊ အဒါထိံ၊ လျှပြီ၊ ဣတော၊ ဤတဒ္ဓကမ္ဘာမှ၊ ဧက
 တိံသေကဗ္ဗေ၊ သုံးဆဲ့ တကမ္ဘာသက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဖလံ၊ အကြင်
 သစ်သီးကို၊ အဒဒိံ၊ လျှပြီ၊ တတော၊ ထိုအခါမှ၊ ပသုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘ
 ဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖလဒါနုဿ၊ သစ်
 သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ မဟ္တံ၊ ငါသည်၊ ကိလေသာ၊ ကိလေ
 သာ၊ ကိလေသာတို့ကို၊ ဈာဝိတာ၊ ဖုတ်မြှောက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်
 သော၊ ဘဝါ၊ ဘဝတို့ကို၊ သမုဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ သင်
 ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊ ဝိဟရတိ၊ ဣဝ၊ နေသ
 ကဲ့သို့၊ အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟရာမိ၊ နေ၏၊ မေ၊ ငါ၏၊ အာ
 ဂတံ၊ လာခြင်းသည်၊ ဝထ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊
 အာထိံ၊ ဖြစ်၏၊ ဗုဒ္ဓဓမ္မဿ၊ ဘုရားမြတ်၏၊ သန္တိကေ၊ အထံတော်၌၊
 တိသေဟာဝိန္ဒ္ဓာ၊ သုံးပါးသောဝိန္ဒ္ဓာတို့သို့၊ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ
 ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံ အမထော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စ
 တသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊
 အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာဝိစ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊
 ဆဋ္ဌာဘိညာ၊ ခြောက်ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း၊ သန္တိကတာ
 မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံအမ
 ထော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ မှည်းသော
 သက်တော်ရှိသော၊ ကုရုပ္ပိယဖလဒါယကောထေရော၊ ကုရုပ္ပိယဖလဒါယ
 ကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိဗ္ဗ၊ ရှုတ်ဆို
 တော်မူ၏၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်

၅၂-ဖလဒါယကဝဂ်-၅၀၃-ကုရုပ္ပိယဖလဒါယကတ္ထေရအပဒါနံ၊ ၃၅၇

ဖြင့်၊ ကုရုပ္ပိယဖလဒါယကတ္ထေရဿ၊ ကုရုပ္ပိယဖလဒါယကမထေရဏိ၊ ပဋ္ဌ
ပံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ✓

၅၃-ဖလဒါယကပဂ်-၅၀၄-ကပိတ္ထဖလဒါယကတ္ထေရအပဒါနံ၊

အာဟုတီနံ၊ အဝေမှဆောင်အပ်သော၊ အပူဇော်တို့ကို၊ ပဋိဂ္ဂဟံ၊ ခံတော်မူ
ထိုက်သော၊ ရထိယံ၊ ခရီးမင်း၊ ပဋိပဇ္ဇန္တံ၊ ကြွတော်မူသော၊ သုဝဏ္ဏဝဏ္ဏံ၊
ရွှေအဆင်းကဲ့သို့အဆင်းရှိတော်မူသော၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ ကပိတ္ထံ
ဖလံ၊ ညောင်ကြွပ်သီးကို၊ အဒဒိံ၊ ဝှူပြီ၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကေန
တေကပ္ပေ၊ ကိုးဆဲ၊ တကမ္ဘာယက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဖလံ၊ အကြွပ်သစ်
သီးကို၊ အဒဒိံ၊ ဝှူပြီ၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ နုပ္ပတိံ၊ နုပ္ပတိံဝဝကို
နာဘိဇာနာမိ၊ မယိစာဘု၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖလဒါနဿ၊ ညောင်
ကြွပ်သီးအဖျူးဖလံ၊ အကျိုးတည်း၊ ။ မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေ
သာတို့ကို၊ (ပ)၊ အနာသပေါ၊ အာသပေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မိမေ၊ ငါ
၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာခြင်း
သည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ စတသော၊
လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)။
သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာ
ယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကပိတ္ထဖလဒါယကော၊ ထေရော၊
ကပိတ္ထဖလဒါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊
အဘာယိတ္ထံ၊ ရှုတ်ဆိုတော်မူပြီ၊ ။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါ
အစဉ်အနက်အစဉ်ဖြင့်၊ ကပိတ္ထဖလဒါယကတ္ထေရဿ၊ ကပိတ္ထဖလဒါယက
မထေရဏိ၊ ဒုတိယံ၊ နှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ၊ ။ ✓

၅၂-ဖလဒါယကဝဂ်-၅၀၅-ကောသမ္ဘဖလိယတ္ထေရအပဒါနံ၊

ဝိသမ္ပန္တံ၊ တွေ့ရ၍ကျသော၊ ကကုဓံ၊ ရေဓာတ်ပင်ကဲ့သို့သော၊ ရထိယံ
ခရီးမင်း၊ ပဋိပဇ္ဇန္တံ၊ ကြွတော်မူသော၊ ဒေဝဒေဝံ၊ နတ်ထက်နတ်မြတ်မြတ်
တော်မူသော၊ နရာသတံ၊ မြတ်စွာဘုရားကို၊ တဒါ၊ ထိုအခါ၌၊ ဧကာသမ္ဘံ၊ ကြွ
သီးကို၊ အဒဒိံ၊ ဝှူပြီ၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကတံ၊ သေကပ္ပေ၊ သုံး

ဆဲကကမ္ဘာ ထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဖလံ၊ အကြင် သစ်သီးကို၊ အဒဒိ၊ လှူပြီ၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိသဝကို၊ နာဘိဒာနာမိ၊ မထိစဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဗသဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကောသမ္ဘုဖလိယောထေရော၊ ကောသမ္ဘုဖလိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထရွတ်ဆိုတော်မူပြီ၊ ဣတိဣဒိနာဒုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ကောသမ္ဘုဖလိယက္ခေရဿ၊ ကောသမ္ဘုဖလိယမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီး၊ ။

၅၂-မလဒါယကဝဂ်-၅၁၆-ကောတကပုပ္ဖိယက္ခေရအပဒါနိ။

ဝိက္ခာယနဒိယာ၊ ဝိက္ခမိဗြင်္ဍိ၊ တိရေ၊ ကမ်း၌၊ ပုဂ္ဂိသုက္ကမော၊ ယောကျ်ားမြတ်ဖြစ်တော်မူသော မြတ်စွာဘုရားသည်၊ ဝိဟာသိ၊ နေ၏၊ ဧကဝ္ဗံ၊ ထရတည်းသောအာရုံ၌တည်သော၊ သုသမာဟိတံ၊ အလွန်တည်ကြည်သော၊ ဝိရဇံ၊ ကိလေသာ မြှူကင်းတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ ဖြစ်ပြီ၊ မရဂန္ဓဿ၊ ပျားရနံရှိသော၊ ကောတကဿ၊ ဆပ်သွား၏၊ ပုပ္ဖေန၊ ပန်းဖြင့်၊ အဟံ၊ ငါသည်၊ တဒါ၊ ထိုအခါ၌၊ ပသန္တိ၊ ပစ္စေတာ၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဗုဒ္ဓသေဠံ၊ ထုရားမြတ်ကို၊ အပူဇယိ၊ ပူဇော်ပြီ၊ ဣဒံ၊ ဤတဒ္ဓကမ္ဘာမှ၊ ကောနုဂုတေကပ္ပေ၊ ကိုးဆဲကကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊ အဘိပူဇယိ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိသဝကို၊ နာဘိဒာနာမိ၊ မထိစဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ထုရားကိုပန်းပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊

အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ စတသော၊ လေးပါးကုန်သော၊
ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုထည့်ကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမ
တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယာသ္မာ၊ ရှည်သောသက်
ကော်ရှိသော၊ ကေတကပုပ္ဖိယောထေရော၊ ကေတကပုပ္ဖိယမထေရ်သည်၊
ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ၊
ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ကေတက
ပုပ္ဖိယတ္ထေရဿ၊ ကေတကပုပ္ဖိယမထေရ်၏၊ စတုတ္ထံ၊ လေးခုမြောက်သော၊
အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၅၂-ဗလဒါယကဝဂ်-၅၁၇-နာဂပုပ္ဖိယတ္ထေရအပဒါနံ၊

အာဟုတိနံ၊ အဝေးမှဘောင်အပ်သောအပူဇော်တို့ကို၊ ပဋိဂ္ဂဟံ၊ ခံတော်
မူထိုက်သော၊ ရထိယံ၊ ခရီးမ၌၊ ပရိပစ္ဆန္တံ၊ ကြွသွားတော်မူသော၊ သုဝဏ္ဏ
ဝဏ္ဏံ၊ ရွှေအဆင်းကဲ့သို့အဆင်းရှိတော်မူသော၊ သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို၊
နာဂပုပ္ဖံ၊ ကံ၊ ကော်ပန်းကို၊ အပူဇယံ၊ ပူဇော်ပြီ၊ ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာ
မှ၊ ကေတကပုပ္ဖော၊ ကိုးဆဲတကမ္ဘာထက်၌၊ ယံပုပ္ဖံ၊ အကြင်ပန်းကို၊
အဘိပူဇယံ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပဟုတိ၊ စ၍၊ ဒုဂ္ဂတံ၊ ဒုဂ္ဂတိဘ
ဝကို၊ နာဂိဇာနဿိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘု
ရားကိုပန်းပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ မဟု၊ ငါသည်၊ ကိလေသာ၊
ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟရာမိ၊ နေရ၏၊
မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
ထာခြင်းသည်(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ စတ
သော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုထည့်ကောင်း၊
(ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်၊
အာယာ၊ ရှည်သောသက်တော်ရှိသော၊ နာဂပုပ္ဖိယောထေရော၊ နာဂပုပ္ဖိယ
မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆို
တော်မူပြီ၊ ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊
နာဂပုပ္ဖိယတ္ထေရဿ၊ နာဂပုပ္ဖိယ မထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော၊
အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၅၂-ပထဝါယကဝဂ်-၅၁၈-အဇ္ဈနပုပ္ဖိယတ္ထေရ်အပဒါနိ

စန္ဒဘာဂနဒိတိရေ၊ စန္ဒဘာဂါမြစ်ကမ်း၌၊ တဒါ၊ ထိုအခါ၌၊ ကိန္နရော၊ ကိန္နရသည်၊ အဟောထိံ၊ ဖြစ်ပြီ၊ သယန္တု၊ အလိုလိုဖြစ်တော်မူသော၊ အပရာဇိတံ၊ သူတပါးတို့သည်မအောင်အပ်သော၊ ဝိရဇံ၊ ကိလေသာမြူကင်းတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဒ္ဓဝံ၊ မြင်ပြီ၊ ပသန္နဗိတ္တော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ သုမနော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ဝေဒဇာတော၊ နှစ်သက်ခြင်းဖြစ်သည်ဖြစ်၍၊ ကတဗ္ဗတိ၊ ချီသောထက်အုပ်ရှိသည်ဖြစ်၍၊ အဇ္ဈနပုပ္ဖံ၊ ဖောက်ကြံ့ပန်းကို၊ ဝဟေတွာ၊ ယူ၍၊ သယန္တု၊ မြတ်စွာထုရားကို၊ အဘိပူဇယိံ၊ ပူဇော်ပြီး၊ ဣသုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကဗ္ဗေနစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိဗိဟိစ၊ စေတနာ ဆုတောင်းခြင်းတို့ကြောင့် လည်းကောင်း၊ ကိန္နရံဒေယံ၊ ကိန္နရ၏ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ တာဝတံသံ၊ တာဝတံသာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဂစ္ဆိံ၊ သွားပြီ၊ ဆတ္တံ သက္ကတ္တု၊ သုံးဆဲ့ခြောက်ကြိမ်တိုင်တိုင်၊ ဒေဝိန္ဒော၊ နတ်တို့ကိုအစိုးရသည်၊ ဟုတွာ၊ ဖြစ်၍၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယိံ၊ ပြုပြီး၊ ဒသက္ကတ္တု၊ ဆယ်ကြိမ်တိုင်တိုင်၊ စက္ကဝတ္တိမဟာရဇ္ဇံ၊ စကြာမင်းအဖြစ်ကို၊ အကာရယိံ၊ ပြုပြီး၊ ဝိပုလံ၊ ပြန်ပြောသော၊ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်မင်း၏အဖြစ်သည်၊ ဝဏနတော၊ ဝဏန်းအရေအတွက်အားဖြင့်၊ အသင်္ဂယံ၊ မနေ့တွက်နိုင်၊ သုခေတ္တော၊ ကောင်းသောခေတ်ဟုဆိုအပ်သော၊ သယန္တု၊ မြတ်စွာထုရား၌၊ ဝပဇိတံ၊ စိုက်ပျိုးအပ်သော၊ မမ၊ ငါ၏၊ ဗိဇံ၊ ကောင်းမှုတည်းဟူသောမျိုးစေ့သည်၊ အဟော၊ ဩဝါဒံ၊ အံ့ဩဝွယ်ရှိစွာ၊ မယျံ၊ ငါအား၊ ကုသလံ၊ ကုသိုလ်သည်၊ ဝိဇ္ဇတော၊ ရှိ၏၊ အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး၊ သက္ကပုတ္တံ၊ မြတ်စွာထုရား၏၊ သမသနေ၊ သာသနာတော်၌၊ အဇ္ဈယခု၊ အဟံ၊ ငါသည်၊ ပူဇာရဟော၊ ပူဇော်အထူးကိုခံထိုက်၏၊ မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စတသော၊ လေးပါးကုန်သော၊ ပဗ္ဗိသန္တိ၊ ဒါ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ အဇ္ဈနပုပ္ဖိ

၅၂-ဖလဒါယကဝဂ်-၅၁၀-အဇ္ဈနပုဂ္ဂိုလ်ထွေရအပဒါနံ၊ ၃၆၀

ယောထေရော၊ အဇ္ဈနပုဂ္ဂိုလ်မထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာ
တို့ကို၊ အဘာသိတ္ထံ၊ ဆိုပြီး၊ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊
အဇ္ဈနပုဂ္ဂိုလ်ထွေရသော၊ အဇ္ဈနပုဂ္ဂိုလ်မထေရ်၏၊ ဆဋ္ဌံ၊ ခြောက်ခုမြောက်
သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၂-ဖလဒါယကဝဂ်-၅၁၆-ကုဋုဇပုဂ္ဂိုလ်ထွေရအပဒါနံ၊

ဟိမဝန္တာယ၊ ဟိမဝန္တာ၏၊ အဝိဒုရေ၊ မနိုးမဝေးသောအရပ်၌၊ ဝသ
ထောနာမ၊ ဝသလအမည်ရှိသော၊ ဝဗ္ဗဘော၊ တောင်သည်၊ အတ္ထိ၊ ရှိ၏။
သုဒဿနောနာမ၊ သုဒဿနအမည်ရှိသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဗဗ္ဗ
တန္တရေ၊ တောင်ကြား၌၊ ဝသတေ၊ နေ၏။ ။ ဟေမဝန္တာ၊ ရွှေအဆင်းရှိ
သော၊ ဝုပ္ပံ၊ ပန်းကိုး၊ ဝဗ္ဗ၊ ယူ၍၊ အဟံ၊ ငါသည်၊ ဝေဟာသံ၊ ကောင်းကင်သို့၊
အဂမာသိံ၊ သွားပြီး၊ တတ္ထံ၊ ထိုသို့သွားရာ၌၊ ဩစာတိတ္ထံ၊ ဩစာငှလွန်
မြောက်သော၊ အနာသဝံ၊ အာသဝေါမရှိသော၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊
အဗ္ဗာသာသိံ၊ မြင်ပြီး၊ ။ ကုဋုဇံ၊ ဝုပ္ပံ၊ လက်ထုပ်ပန်းကိုး၊ အဒေါယ၊ ယူ၍၊
ထိရေ၊ ဦးခေါင်း၌၊ ကတုာန၊ ထားသည်ကိုပြု၍၊ ထဒါ၊ ထိုအခါ၌၊ အဟံ၊ ငါ
သည်၊ သယမ္ပုယ၊ အလိုလိုဖြစ်တော်မူသော၊ မဟေသိနော၊ မြတ်သောထိ
ထေကူးဇူးကိုရှာဖွေတော်မူသော၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ အဘိရော
ယသိံ၊ တင်လှူပူဇော်ပြီး၊ ။ ဣတော၊ ဤအဗ္ဗကမ္ဘာမှ၊ ဧကတိံ၊ သေကပွေ၊ သုံး
ဆဲ့ကမ္ဘာထက်၌၊ လိပုပ္ပံ၊ အကြင်ပန်းကိုးအဘိပူဇော်၊ ပူဇော်ပြီး၊ တတော၊
ထိုအခါမှ၊ ပတုတိံ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ
ဗသံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ဘုရားကိုပန်းပူဇော်ခြင်း၏၊ ဗသံ၊ အကျိုး
တည်း။ ။ ဧဟံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊
အာသဝေါမရှိဘဲ ဝိဟာရာမိ၊ နေရ၏။ ။ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊
ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလောခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံး
အမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ။ စတသော၊ ထေးပါးကုန်သော၊ ဗဒ္ဓိသန္တိ
ဓါစ၊ ဗဒ္ဓိသန္တိ၊ နါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီး၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်
ရှိသော၊ ကုဋုဇပုဂ္ဂိုလ်ထွေရော၊ ကုဋုဇပုဂ္ဂိုလ်မထေရ်သည်၊ ဣမာဂါယာ
သော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီး၊ ။ ဣတိဣဒိနာ
နုတ္တမေန၊ ဤသို့သော အစဉ်ဖြင့်၊ ကုဋုဇပုဂ္ဂိုလ်ထွေရသော၊ ကုဋုဇပုဂ္ဂိုလ်

မထေရ်၏။ ထတ္တဝံ၊ ခုနစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊
ပြီးပြီ။

၅၂-ဖလဒါယကဝဂ်-၅၂၀-စောသသညကတ္ထေရ်အပဒါနိ၊

ပုရေ၊ ရှေး၌၊ အရညော၊ မင်းမရှိသော၊ ဝိပိနေ၊ တော၌၊ အဟံ၊ ငါသည်၊ ဝိဂ
လုဒ္ဓါ၊ သားမူဆိုးသည်၊ အာထိံ၊ ဖြစ်ပြီ၊ ဒေဝသံဃာပုရေတွက်၊ နတ်အပေါင်း
ခြံရံတော်မူသော၊ ဝိရဇံ၊ ကိလေသာဖြူကင်းတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာ
ဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ စတုသစ္စံ၊ သစ္စာလေးပါးတရားကို၊ ပကာ
သေန္တံ၊ ပြုတော်မူသော၊ အမတံပဒံ၊ အမြှိုက်နိဗ္ဗာန်ကို၊ ဒေသေန္တံ၊ ဟော
တော်မူသော၊ သိဝိနော၊ သိဝိအမည်တော်ရှိသော၊ ထောကဗန္ဓု၊ နေ၊ မြတ်
စွာဘုရား၏၊ မရနံ၊ ဓမ္မံ၊ သာယာသောတရားတော်ကို၊ အသေသထိ၊ ကြား
၏၊ အသမပ္ပဋိပုဂ္ဂလေ၊ အတုမရှိသော ဘုရားတည်းဟူသောပုဂ္ဂိုလ်၏၊
စောသေ၊ အသံတော်၌၊ ဝိတ္တံ၊ ဝိတ်ကို၊ ပသာဒေသိံ၊ ကြည်ညိုစေပြီ၊ တတ္ထံ၊
ထိုအသံတော်၌၊ ဝိတ္တံ၊ ဝိတ်ကို၊ ပသာဒေတွာ၊ ကြည်ညိုစေ၍၊ ဗုတ္တရံ၊ ကူးနိုင်
ခဲ့သော၊ ဘဝံ၊ ဘဝကို၊ ဥတ္တရိံ၊ ကူးပြီ၊ ဣတော၊ ဤဘဒ္ဒကန္တာမှ၊ ဧက
တိံ၊ သေကပ္ပေ၊ သုံးဆူတကန္တာထက်၌၊ ကဒါ၊ ထိုအခါ၌၊ ယံသညံ၊ အကြင်ဘု
ရား၏အသံဟူသောအမှတ်ကို၊ အလထိံ၊ ရှုပြီ၊ တတော၊ ထိုအခါမှ၊ ပထတိ၊
စ၍၊ နုဂ္ဂတိံ၊ နုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိဘူး၊ ဣဒံ၊ ဤအကျိုး
သည်၊ စောသသညာယ၊ တရားအသံတော်ဟူသောအမှတ်၏၊ ဖလံ၊ အကျိုး
တည်း၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊
အာသဝေါမရှိဘဲ ဝိဟရာမီးနေ၏၊ မေ၊ ငါ၏အာဂတံ၊ လာခြင်းသည်၊
ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်(ပ)၊ သာသနံ၊ အဆုံး
အမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိ
ဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိ
သော၊ စောသသညကောထေရော၊ စောသသညကမထေရ်သည်၊ ဣမာ
ဂါယာယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိ
ဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ စောသသည
ကတ္ထေရဿ၊ စောသသညကမထေရ်၏၊ အဋ္ဌဝံ၊ ရှစ်ခုမြောက်သော၊ အပဒါ
နံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။

၅၂-ဗလဒါယကဝဂ်-၅၂၁-သဗ္ဗဗလဒါယကတ္ထေရအပဒါနံ၊ ၃၆၃

၅၂-ဗလဒါယကဝဂ်-၅၂၁-သဗ္ဗဗလဒါယကတ္ထေရအပဒါနံ၊

နာမေန၊ အမည်အားဖြင့်၊ ဝရုဏောနာမ၊ ဝရုဏအမည်ရှိသော၊ ပြာဟူဏော
ဝုဏ္ဏားသည်၊ ဟုတွာ၊ ဖြစ်၍၊ မန္တပါရဂူ၊ ဗေဒင်သုံးကျပ်းဆုံးခမ်းရောက်
၏၊ ဒေသဝုဏ္ဏာနိ၊ ဆယ်ယာဝံသော သားတို့ကို၊ ဆဋ္ဌေတွာ၊ စွန့်၍၊ တဒါ၊ ထို
အခါ၌၊ ဝနံ၊ တောသို့၊ အဇ္ဈာဂဟိ၊ သက်ဝင်မြို့သုဝိဘတ္တံ၊ ကောင်းစွာဝေ
တန်အပ်သော၊ မနောရမံ၊ နှလုံးမွေ့လျော်တွယ်ကောင်းသော၊ သင်
ခမ်းကျောင်းကို၊ သုကတံကတွာ၊ ကောင်းစွာပြု၍၊ မဗ္ဗသာလံ၊ သစ်ရွက်
မိုးသောကျောင်းကို၊ ကရိတွာနု၊ ပြု၍၊ ဝိဝိနု၊ တော၌၊ အဟံ၊ ငါသည်၊ ဝသာ
မိ၊ နေ၏။ အာဟုတိနံ၊ အဝေးမှဘောင်အပ်သော အပူဇော်တို့ကို၊ ပဋိဂ္ဂ
ဟော၊ ခံတော်မူထိုက်သော၊ ပဒုရုတ္တရော၊ ပဒုရုတ္တရအမည်ထော်ရှိသော၊
သောကဝိဇ္ဇ၊ မြတ်စွာဘုရားသည်၊ မမ၊ ငါအား၊ ဥဒ္ဓရိတုကာမော၊ သံသရာမှ
ထုတ်ဆောင်တော်မူလိုသည်ဖြစ်၍၊ သော၊ ထိုမြတ်စွာဘုရားသည်၊ မမ၊
ငါ၏၊ အာဟမံ၊ သင်ခမ်းကျောင်းသို့၊ အာဂစ္ဆိ၊ ကြွလာတော်မူ၏။ ယာဝ
တာ၊ အကြင်မျှသောက်၊ ဝနသဗ္ဗမ္ဘိ၊ ကောအရပ်၌၊ ဝိဂုဏော၊ ပြန်ပြောသော၊
ဩဘာသော၊ အရောင်သည်၊ အဟု ဖြစ်၏။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ အာနု
ဘာဝေန၊ အာနုဘော်တော်အားဖြင့်၊ တဒါ၊ ထိုအခါ၌၊ ဝိဝိနု၊ တောသည်၊
ပဇ္ဇေဝိ၊ ပြောင်ပြောင်တောက်ပြီ။ တာဒိနော၊ သည်းခံခြင်းကျေးဇူးနှင့်
ပြည့်စုံတော်မူသော၊ ဗုဒ္ဓသေဋ္ဌသာ၊ ဘုရားမြတ်၏။ တံပါဗ္ဗယိရံ၊ ထိုတန်ခိုး
ပြာဗ္ဗိဘာကို၊ ဒိသွာ၊ မြင်၍၊ ပတ္တဝုဗ္ဗံ၊ သင်သီးထုပ်ကို၊ ဝဟေတွာနု၊ ယူ၍၊
ဖလေန၊ သစ်သီးဖြင့်၊ အဟံ၊ ငါသည်၊ ပူဇယိ၊ ပူဇော်ပြီ။ သမ္ပုဒ္ဓံ၊ မြတ်
စွာဘုရားသို့၊ ဥပဂတိံ၊ ကပ်၍၊ အဟံ၊ ငါသည်၊ သဟာခါရိ၊ ပရိက္ခရာနှင့်
တကွ၊ အဒါသိ၊ လှူပြီ။ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ မမ၊ ငါအား၊ အနုကမ္ဘာ
ယ၊ အစဉ်သနားသဖြင့်၊ အဒံ၊ ဝစနံ၊ ဤစကားကို၊ အဗြိဝိ၊ သိန်တော်မူပြီ။
ခါရိဘာရံ၊ ရသေ့တို့၏ ပရိက္ခရာဝန်ကို၊ ဝဟေတွာနု၊ ယူ၍၊ တုဝံ၊ သင်
သည်၊ မမ၊ ငါ၏။ ပတ္တတော၊ နောက်မှ ဇယိ၊ လိုက်ခဲ့သော၊ သံဃာမ္ဘိ၊ သံဃာ
သည်၊ ပရိဘုတ္တေစ၊ သုံးဆောင်သည်ရှိသော်ကား၊ တဝ၊ သင်အား၊ ဝုညံ၊
ကောင်းစွာသည်၊ ဘဝိဿတိ၊ ဖြစ်ထက္ကံ၊ တံပုဗ္ဗကံ၊ ထိုသစ်သီးထုပ်ကို၊
ဝဟေတွာနု၊ ယူ၍၊ ဘိက္ခုသံဃဿ၊ ရဟန်းသံဃာအား၊ အဟံ၊ ငါသည်၊
အဒါသိ၊ လှူပြီ၊ တတ္ထ၊ ထိုသံဃာ၌၊ ဝိတ္တံ၊ စိတ်ကို၊ ပသာဒေတွာ၊ ကြည်ညို၍၊
တုသိတံ၊ တုသိတာနတ်ပြည်သို့၊ အဘံ၊ ငါသည်၊ ဥပပစ္ဆိံ၊ ဖြစ်ပြီ။

တက္က၊ ထိုတုသိဟာနတ်ပြည်၌၊ ဒိဗ္ဗဟိ၊ နတ်၌ဖြစ်ကုန်သော၊ နန္ဒဟိတ၊
ကခြင်းတို့ဖြင့်လည်းကောင်း၊ ဝိတေဟိတ၊ သိချင်းတို့ဖြင့်လည်းကောင်း၊ ဝါဒိ
ဘေဟိတ၊ တီမှတ်ခြင်းတို့ဖြင့်လည်းကောင်း၊ ပုညကဗျေန၊ ကောင်းမှုကံနှင့်၊
သံယုတ္တံ၊ ယှဉ်သည်ဖြစ်၍၊ သဒါ၊ အခါခပ်သိမ်း၊ သုခံ၊ ချမ်းသာကံ၊ အနု
ဘောမိ၊ ခံစားရ၏။ ဒေဝတ္တံ၊ နတ်၌ဖြစ်သော၊ အထာ၊ ထိုမြို့၊ မာနုသံ၊ လူ၌
ဖြစ်သော၊ ယံယံယောနိ၊ အကြင်အကြင်အဖြစ်၌၊ ဥပပဇ္ဇာမိ၊ ဖြစ်ရ၏။ တက္က၊
ထိုအဖြစ်၌၊ မေ၊ ငါ၏။ ဘောဂေ၊ စည်းဝပ်ဥစ္စာ၌၊ ဝိနတာ၊ ယုတ်လျော့
သည်၏အဖြစ်သည်၊ နတ္ထိ၊ မရှိ၊ ဣဒံ၊ ဤအကျိုးသည်၊ ဗလဒါနဿ၊
သစ်သီးအလှူ၏။ ဗလံ၊ အကျိုးတည်း။ ယောဝတာ၊ အကြင်မျှထောက်၊
သသရဒ္ဓံ၊ သရဒ္ဓရာထေးစင်းနှင့်တကွ၊ သပဗ္ဗတာ၊ တောင်နှင့်တကွ၊ စတု
ရောဒိပါ၊ ကျွန်းကြီးလေးကျွန်းတို့ကို၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရားအား၊ ဗလံ၊ သစ်
သီးကို၊ ဒက္ခာန၊ ဣ၍၊ ဣဿရံ၊ အစိုးရခြင်းမင်း၏အဖြစ်ကို၊ အဟံ၊ ငါ
သည်၊ ကာရယာမိ၊ ပြုရ၏။ ယောဝတာ၊ အကြင်မျှထောက်၊ ယေပက္ခိဂ
တာ၊ အကြင်ငှက်အပေါင်းတို့သည်၊ အာကာသေ၊ ကောင်းကင်၌၊ ဥပ္ပ
တန္တိစေ၊ ပျံကုန်သည်ဖြစ်ငြားအံ့၊ တေပိ၊ ထိုငှက်တို့သည်လည်း၊ မံ၊ ငါ၏။
ဝသံ၊ အလိုသို့၊ အန္တေန္တိ၊ အစဉ်တစိုက်လိုက်ကုန်၏။ ဣဒံ၊ ဤအကျိုး
သည်၊ ဗလဒါနဿ၊ သစ်သီးအလှူ၏။ ဗလံ၊ အကျိုးတည်း။ ယောဝတာ၊
အကြင်မျှထောက်၊ ဝနသလ္လုမ္ပိ၊ တောအုပ်၌၊ ယက္ခာစ၊ နတ်တို့သည်လည်း
ကောင်း၊ တုဘာစ၊ တုတ်တို့သည်လည်းကောင်း၊ ရက္ခဿာစ၊ ရက္ခိုက်တို့
သည်လည်းကောင်း၊ ကုမ္မဏ္ဍာစ၊ ကုမ္မဏ်တို့သည်လည်းကောင်း၊ ဂရုဇ္ဇာစ၊
ဝိ၊ ဂဠု၊ တို့သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုနတ်အစရှိသည်တို့
သည်လည်း၊ မေ၊ ငါ၏။ ပရိစယံ၊ ဆည်းကပ်ရာသို့၊ ဥပေန္တိ၊ ရောက်ကုန်၏။
ကုမ္မာ၊ လိပ်တို့သည်လည်းကောင်း၊ သောဏာ၊ ခွေးတို့သည်လည်းကောင်း၊
မရုကရာ၊ ပျားငယ်တို့သည်လည်းကောင်း၊ ဥဒတာ၊ နှစ်ခုကုန်သော၊ ခုံသာ
စမကသာ၊ မြင်မှတ်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုသတ္တ
ဝါတို့သည်လည်း၊ မံ၊ ငါ၏။ ဝသံ၊ အလိုသို့၊ အန္တေန္တိ၊ အစဉ်တစိုက်လိုက်
ကုန်၏။ ဣဒံ၊ ဤအကျိုးသည်၊ ဗလဒါနဿ၊ သစ်သီးအလှူ၏။ ဗလံ၊ အ
ကျိုးတည်း။ ဗေပက္ခိဂတာ၊ အထောက်ရှိကုန်သော၊ မဟဗ္ဗဏာ၊ ကြီးသောခွန်
အေးရှိကုန်သော၊ သုပဏ္ဏာနာမ၊ သုပဏ္ဏမည်ကုန်သော၊ သကုဏာ၊ ငှက်တို့
သည်၊ သန္တိ၊ ရှိကုန်၏။ တေပိ၊ ထိုငှက်တို့သည်လည်း၊ မံ၊ ငါ့အား၊ သဇဏံ၊
ဆည်းကပ်ကိုးကွယ်ခြင်းသို့၊ ယန္တိ၊ ရောက်ကုန်၏။ ဣဒံ၊ ဤအကျိုး

သည်၊ ဖလဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ဒိဗာယု
 ကာ၊ ရှည်သောအသက်ရှိကုန်သော၊ ဣဒ္ဓိမန္တာ၊ ကြီးသောတံခိုးရှိကုန်သော၊
 မဟာယဿ၊ များသောအခြံအရံရှိကုန်သော၊ ယောဝိနာဂါ၊ အကြင်နဂါးကို
 သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တေဝိ၊ ထိုနဂါးတို့သည်လည်း၊ မံ၊ ငါ
 ၏၊ ဝသံ၊ အလိုသို့၊ အန္တန္တိ၊ အစဉ်လိုက်ကုန်၏၊ ဣဒံ ဖလံ၊ ဤအကျိုးသည်၊
 ဖလဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ယိဟာစ၊ ခြင်္သေ့
 တို့သည်လည်းကောင်း၊ ဗျုပ္ပါစ၊ ကျားတို့သည်လည်းကောင်း၊ ဒိဝိစ၊ သစ်
 တို့သည် လည်းကောင်း၊ အစ္ဆကော၊ ကတရစ္ဆကားဝံ ဝံ ပလေ တို့သည်
 လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ တေဝိ၊ ထိုသတ္တဝါတို့သည်လည်း၊ မံ၊ ငါ၏၊
 ဝသံ၊ အလိုသို့၊ အန္တန္တိ၊ အစဉ်လိုက်လိုက်ကုန်၏၊ ဣဒံ ဖလံ၊ ဤအကျိုး
 သည်၊ ဖလဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ဩသဓိတိ
 ထာဝါယိစ၊ ဆေးပင် မြက်ပင်၌ နေသော နတ်တို့သည် လည်းကောင်း၊
 အာကာသပါယိနော၊ ကောင်းကင်၌နေကုန်သော၊ ယေစ၊ အကြင်နတ်တို့
 သည်လည်းကောင်း၊ သန္တိ၊ ရှိကုန်၏၊ သဗ္ဗေ၊ အလုံးစုံကုန်သောနတ်တို့
 သည်၊ မံ၊ ငါ့အား၊ သရုဏံ၊ ဆည်းကပ်ကိုးကွယ်ခြင်းသို့၊ သန္တိ၊ ရောက်ကုန်
 ၏၊ ဣဒံ ဖလံ၊ ဤအကျိုးသည်၊ ဖလဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုး
 တည်း၊ သုနိပုဏံ၊ အလွန်သိမ်မွေ့သော၊ ဝန္တိရံ၊ နက်နဲသော၊ သုပကာ
 သိတံ၊ ကောင်းစွာပြုအပ်သော၊ သုဒုဗ္ဗသံ၊ အလွန်မြင်နိုင်သော နိဗ္ဗာန်ကို၊
 ဗု သယိတွာ၊ တွေ့ထိ၍၊ ဝိဟရာမိ၊ နေရ၏၊ ဣဒံ ဖလံ၊ ဤအကျိုးသည်၊ ဖလဒါ
 နဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ အထံ၊ ငါသည်၊ အာတပိ၊
 ကိလေသာကိုပူပန်စေတတ်၏၊ နိပကော၊ ရင့်ကျက်သောပါဠိ ဘာရိသညာဏ်
 ရှိ၏၊ အဋ္ဌပိမောက္ခေ၊ ရှစ်ပါးသောပိမောက္ခတို့ကို၊ ဗု သိတွာ၊ တွေ့ထိ၍၊
 အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ ဣဒံ ဖလံ၊ ဤအကျိုးသည်၊
 ဖလဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ဝိဏဒေါသာ၊ ကုန်
 ပြီးသောအပြစ်ရှိကုန်သော၊ မဟာယဿ၊ များသောအခြံအရံအကျော်အစော
 ရှိကုန်သော၊ ဖလဋ္ဌာ၊ ဖိုလ်၌တည်ကုန်သော၊ ယေဗုဒ္ဓပုတ္တော၊ အကြင်ဘုရား
 တပည့်သားတို့သည်၊ သန္တိ၊ ရှိကုန်၏၊ တေသံ၊ ထိုဘုရားသားတော်တို့တွင်၊
 အထံ၊ ငါသည်၊ အညတရော၊ တယောဓက်တည်း၊ ဣဒံ ဖလံ၊ ဤအကျိုးသည်၊
 ဖလဒါနဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ အဘိညာပါရမီ၊
 အဘိညာဉ်ပါရမီသို့၊ ဝတ္တံ၊ ရောက်၍၊ သုက္ကမုဗ္ဗေန၊ ကုသိုလ်အကြောင်း
 ၎င်းသည်၊ စောဒိတော၊ တိုက်တွန်းအပ်သည်ဖြစ်၍၊ သဗ္ဗာသဝေ၊ အလုံးစုံ

သောအာသဝေါတရားတို့ကို၊ ပရိညာယ၊ ဝိုင်းခြား၍၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဘရာမိ၊ နေရ၏။ ၊ တေဝိဇ္ဇာ၊ ဝိဇ္ဇာဆုံးပါးရှိကုန်သော၊ ဣဒ္ဓိပတ္တာစ၊ တန်ခိုးသို့ ရောက်ကုန်သော၊ မဟာယသာ၊ များသောအ ခြံအရံ အကောင်အစားရှိကုန်သော၊ ဗုဒ္ဓပုတ္တာ၊ တရားသားတော်တို့သည်၊ ဒိဗ္ဗသောတသမာပန္နာ၊ ဒိဗ္ဗသောတအတိညာဉ်နှင့်ပြည့်စုံ ကုန်၏၊ တေသံ၊ ထိုသူတို့တွင်၊ အတံ၊ ငါသည်၊ အညတရော၊ ကယောက်တည်း၊ ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟဿကပ္ပေ၊ ကမ္ဘာတသိန်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဖသံ၊ အကြင်သစ်သီးကို၊ အဒဒိံ၊ လှူပြီးတော့၊ ထိုအခါမှ၊ ပသုတိ၊ စ၍၊ ခုဂ္ဂတိံ၊ ခုဂ္ဂတံတဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံဖလံ၊ ဤအကျိုးသည်၊ ဖထဒါနုဿ၊ သစ်သီးအလှူ၏၊ ဖလံ၊ အကျိုးတည်း၊ ၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဘရာမိ၊ နေရ၏။ ၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး ၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါ တို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး ၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ သဗ္ဗဖလဒါယကောထေရော၊ သဗ္ဗဖလဒါယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အတာသိတ္ထ၊ ရွတ်ဆိုတော်မူပြီး ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ သဗ္ဗဖလဒါယကဗျေရဿ၊ သဗ္ဗဖလဒါယကမထေရ်၏၊ နဝမံ၊ ကိုးခုမြောက်သော၊ အပဒါနံ၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ၊

၅၂-ဖထဒါယကဝဂ်-၅၂၂-ပရမကရိကတ္ထေရ်အပဒါန်၊

ပရိဝိန္ဒသော၊ ဟိမပန္နာ၏။ အဝိဇ္ဇာရ၊ မနိုးမဝေးသောအရပ်၌၊ ရောမသောနာမ၊ ရောမသအမည်ရှိသော၊ ပဗ္ဗတော၊ တောင်သည်၊ အတ္ထိ ရှိ၏၊ တတ္ထံ၊ ထိုတောင်၌၊ သမ္ဘဝေါနာမ၊ သမ္ဘဝအမည်တော်ရှိသော၊ ဗုဒ္ဓေ ပိ၊ မြတ်စွာတရားသည်လည်း၊ တဒါ၊ ထိုအခါ၌၊ အတ္ထာကာသေ၊ ထွင်တီးခေါင်၌၊ တဝနာ၊ ဗိမာန်မှ၊ နိက္ခမိတွာန၊ ထွက်၍၊ အာဘံ၊ ငါသည်၊ ပရမံ၊ ပရမာကြာကို၊ ဝင်္ဂုယိံ၊ ဆောင်ပြီး ကောဟံ၊ ကရက်မျှ၊ ဝေရယိတွာန၊ ဆောင်၍၊ တဝနံ၊ ဗိမာန်သို့၊ အာဂမိံ၊ လာပြီး ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ကေတိံ သေကပ္ပေ၊

၅၂-ဖလဒါယကဝဂ်-၅၂၂-ပဒုမောရိကတ္ထေရအပဒါနံ၊ ၃၆၇

သုံးဆဲ့ တကမ္ဘာထက်၌၊ ယံဗုဒ္ဓံ၊ အကြင်မြတ်စွာထုရားကို၊ အဘိပူဇယံ၊ ပူဇော်ပြီး၊ ကတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံပထံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ ထုရားကိုပူဇော်ခြင်း၏၊ ပထံ၊ အကျိုးတည်း၊ မယျံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)။ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ယာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောသွားခြင်းသည်၊ (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စတသော၊ ထေးပါးကုန်သော၊ ပဋိသန္တိဒါမ၊ ပဋိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)။ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ပဒုမောရိကောထေရော၊ ပဒုမောရိကမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣမိနာနုပ္ပမေန၊ ဤသို့သောသဒ္ဓါအစဉ် အနက်အစဉ်ဖြင့်၊ ပဒုမောရိကတ္ထေရဿ၊ ပဒုမောရိကမထေရ်၏၊ ဒသမံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

ဥဒါနံ၊ ဥဒါနံကား၊ ကုရုဗ္ဗိ၊ သံ၊ ကုရုဗ္ဗိယဖလဒါယကမထေရ်၊ ကပိတ္ထဉ္စ၊ ကပိတ္ထဖလဒါယကမထေရ်၊ ကောသန္တံ၊ ကောသန္တဖလိယမထေရ်၊ အထ၊ ထိုမှတစ်ပါး၊ ကေတကံ၊ ကေတကပုဗ္ဗိယမထေရ်၊ နာဂပုပ္ဖ၊ နာဂပုဗ္ဗိယမထေရ်၊ အဇ္ဈနုဉ္စေဝ၊ အဇ္ဈနုပုဗ္ဗိယမထေရ်၊ ကုမုဇိ၊ ကုမုဇပုဗ္ဗိယမထေရ်၊ စောသသညကော၊ စောသသညကမထေရ်၊ သဗ္ဗဖထဒေါ၊ သဗ္ဗဖထဒ္ဓအမည်ရှိသော၊ ထေရောမထေရ်၊ တထာ၊ ထိုမှတစ်ပါး၊ ပဒုမောရိကော၊ ပဒုမောရိကမထေရ်၊ ဣတ္ထံ၊ ဤဝဂ်၌၊ ဂါယာယော၊ ဂါယာတို့သည်၊ အသိတိစ၊ ရှစ်ဆယ်တို့သည်လည်းကောင်း၊ တတုတ္တရိ၊ ထိုထက်အလွန်၊ တိသောဂါယာ၊ သုံးဂါယာတို့သည်လည်းကောင်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ဧပညာသမော၊ ငါးဆဲ့ နှစ်ခု မြောက်သော၊ ဖလဒါယက ဝဂ္ဂေါ၊ ဖလဒါယကဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီး။ ။

၅၃-တိဏဒါယကဝဂ်-၅၂၃-တိဏမုဗ္ဗိဒါယကတ္ထေရအပဒါနံ၊

တိမဝန္တဿ၊ တိမဝန္တာ၏၊ အဝိဇ္ဇာ၊ မနိုးမဝေးသောအရပ်၌၊ ထမ္ပကောနာမ၊ ထမ္ပကအမည်ရှိသော၊ ပဗ္ဗတော၊ ကောင်သည်၊ အတ္ထိ၊ ရှိ၏၊ တတ္ထ၊ ထိုကောင်၌၊ ဥပတိသော၊ ဥပတိသာအမည်တော်ရှိသော၊ သမ္ပုဒ္ဓေါ၊ မြတ်စွာ

ထုရားသည် အတ္ထောကသမ္ဘိ၊ ထွင်တီး ခေါင်၌၊ စက်မိ၊ စကြိုကြွေထော်မှု
 ၏။ ။ ဝုဒ္ဓေ၊ ရှေး၌၊ အဟံ၊ ဝါသည်။ အရဉ္စေ၊ မင်းမရှိသော၊ ကာနနေ၊ တော
 ၌၊ မိဂဇု၊ သားမူဆိုးသည်။ အာသိ၊ ဖြစ်ပြီ၊ ဒေဝဒေဝံ၊ မြတ်စွာထုရားကို
 ဒိသ္မာန၊ မြင်၍၊ တံ၊ ထိုမြတ်စွာထုရားကို။ အဟံ၊ ဝါသည်။ ကိဏမုဋ္ဌိံ၊ မြက်
 ဆုပ်ကို၊ အဒါသိ၊ လှူပြီ။ ။ နိသိဒန္တိ၊ ထိုင်တော်မူခြင်း၌၊ ဗုဒ္ဓဿ၊ မြတ်
 စွာထုရားအား။ ဒတွာ၊ လှူ၍၊ စိတ္တံ၊ စိတ်ကို။ ပဿာဒယိံ၊ ကြည်ညိုပြေ
 သမ္ပုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဘိဂါဒတွာ၊ ရှိခိုး၍၊ ဥတ္တရာမုခေါ၊ မြောက်
 သို့တူရွယ်ျက်နှာမူချက်၊ ပတ္တံ၊ မိ ဗသွားပြီ။ ။ အစိရံဝာမတ္တဿ၊ သွား၍
 မကြာမြင့်စွာ၊ မိဂရာဇော၊ ခြင်္သေ့မင်းသည်။ အဟေဋ္ဌယိ၊ ညဉ့်ဆဲ၏။
 ဝိဟေန၊ ခြင်္သေ့သည်။ မထိဒတာ၊ ညဉ့်ဆဲအပ်သည်။ သန္တော၊ ဖြစ်
 သည်ရှိသော်၊ အဟံ၊ ဝါသည်။ ဟတ္ထံ၊ ထိုအရပ်၌၊ ကာသကံတော၊ သေ
 ၏။ ။ မေ၊ ဝါသည်။ အနာသဝေ၊ အာသဝေါမရှိသော၊ ဗုဒ္ဓသေဋ္ဌေ၊ မြတ်
 စွာထုရား၌၊ အာသန္တေ၊ ဝေခါနီး၌၊ ကထံ၊ ပြုအပ်သော၊ ကမ္ပံ၊ ကံသည်။
 သုမုတ္တော၊ ကောင်းစွာ လွတ်အပ်သော၊ သရဝေဂေါ၊ မြား၏အဟုန်
 ကဲ့သို့၊ အဟံ၊ ဝါသည်။ ဒေဝဇောကံ၊ နည်ပြည်သို့၊ အဋ္ဌိံ၊ သွားပြီ။ ။
 တတ္ထံ၊ ထိုနတ်ပြည်၌၊ ဗုဉ္ဇကမ္ဘာသိနိဋ္ဌိတော၊ ကောင်းမှုကံသည်ဖန်ဆင်း
 အပ်ထသော၊ သုကော၊ တင့်တယ်ထသော၊ သဟဿကတ္ထော၊ တထောင်
 သောအပိုင်းအခြားရှိထသော၊ သတဝေဏ္ဍ၊ တရာသော၊ ဂျင်လုံးရှိထသော၊
 ဇောထု များသောထံခွန်ရှိထသော၊ ဟရိတာမယော၊ ရွှေဖြင့်ပြီးထသော၊
 ယုပေါ၊ ပြာသာဒ်သည်။ အာသိ၊ ဖြစ်၏။ တဿ၊ ထိုပြာသာဒ်၏။ ပဘာ၊ အ
 ရောင်သည်။ ဥဂ္ဂတော၊ တက်သော၊ သတရံ၊ ထိဝ၊ နေကဲ့သို့၊ နိဋ္ဌါဝတေ၊ ထွက်
 ၏။ ဒေဝကဉ္စေတိ၊ နတ်သို့၊ အပေါင်းတို့ဖြင့်၊ အာကိဉ္စော၊ ပြင်း၏။ အဟံ၊
 ဝါသည်။ ကာမကာမိ၊ အလိုရှိတိုင်း၊ အမေဒိံ၊ မွေ့ထောင်ပြီ။ ။ ဒေဝဇော
 ကာ၊ နည်ပြည်မှ၊ စပိတွာန၊ စုတေ၍၊ သုတ္တမူလေန၊ ကုသိုလ်အကြောင်းရင်း
 သည်။ စောဒိတော၊ တိုက်တွန်အပ်သည်ဖြစ်၍၊ မနုဿတ္တံ၊ လူ၏အဖြစ်သို့၊
 အာဂတ္တံ၊ လာ၍၊ အာသဝက္ခယံ၊ အာသဝေါတရား၏ကုန်ခြင်းသို့၊ ပတ္တော၊
 ရောက်သည်။ အမိ၊ ဖြစ်၏။ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုန္ဒရတေကဗ္ဗေ၊
 ကိုးဆဲ၊ လေးကမ္ဘာထက်၌၊ အဟံ၊ ဝါသည်။ နိသိဒန္၊ နိသိဒိုင်ကို၊ အဒါသိံ
 လှူပြီ။ ဝေတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာ
 မိ၊ မသိကဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်။ တိဏရဋ္ဌေ၊ မြက်ဆုပ်ကိုလှူခြင်း
 ၏၊ ပလံ၊ အကျိုးတည်း။ ။ မဟ္တာ၊ ဝါသည်။ ကိလေသာ၊ ကိလေသာတို့ကို။

၅၃-တိဏဒါယကဝဂ်-၅ ၂၃-တိဏရုပ္ပဒါယကတ္ထေရအပဒါနံ၊ ၃၆၉

ဈာပိတာ၊ ဇုတ်မြိုက်အပ်ကုန်ပြီ၊ သဗ္ဗောဝါ၊ အထုံးစုံသောဘဝတို့ကို၊ သမူ
ဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗဒ္ဒနံ၊ အနှောင်အဖွဲ့
ကို၊ သေတ္တာ၊ မြတ်၍၊ ဝိဟရတိ၊ နေသကဲ့သို့၊ အနာသဝေါ၊ အာသဝေါမရှိ
ဘဲ။ ဝိဟရမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်
စစ်၊ သွာဂတံ၊ ကေခင်းသောလာခြင်းသည်။ အာထိ၊ မြစ်၏။ ဗုဒ္ဓသေဋ္ဌဿ၊
ထုရားမြတ်၏၊ သန္တကေ၊ အထံတော်၌။ တိဏသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာ
တို့ကို၊ အနုပ္ပတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သာ
သနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဝိတသော၊ ဖေးပါးကုန်သော၊
ပမိသန္တိဒါဝ၊ ပမိသန္တိဒါတို့ကိုလည်းကောင်း၊ အတ္တ၊ ရှစ်ပါးကုန်သော၊ ဣမေ
ဝိမောက္ခာပိဝ၊ ဤဝိမောက္ခ တို့ကိုလည်းကောင်း။ ဆဇ္ဇာတိညာစ၊ ခြောက်
ပါးသောအဘိညာဉ်တို့ကိုလည်းကောင်း။ သန္တိကတာ၊ မျက်မှောက်ပြု
အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊
တိဏရုပ္ပဒါယကောထေရော၊ တိဏရုပ္ပဒါယကမထေရ်သည်၊ ဣမာဂါယာ
ယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထ၊ ရှုတ်ဆိုတော်မူပြီ။ ဣတိဣဒိနာနုက္က
မေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ တိဏရုပ္ပဒါယကတ္ထေရဿ၊
တိဏရုပ္ပဒါယကမထေရ်၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်၊
သမတ္တံ၊ ပြီးပြီ။ ။

၅၃-တိဏဒါယကဝဂ်-၅ ၂၄-မဉ္ဇဒါယကတ္ထေရအပဒါနံ။

သောကဇေဋ္ဌဿ၊ သောက၏အရှူးဖြစ်တော်မူသော၊ တာဒိနော၊ သည်း
ခံခြင်း၊ သေဗုဒ္ဓံ၊ နှင့်ပြည့်စုံတော်မူသော၊ ဝိပဿိနော၊ ဝိပဿိအမည်တော်ရှိ
သော၊ ဝာဂဝတော၊ မြတ်စွာထုရားအား၊ ပသန္ဓေန၊ ကြည်ညိုသဖြင့်၊ သပါဏိ
နာ၊ မိမိထက်ဖြင့်၊ ဧကမဉ္ဇံ၊ တရသောညောင်စောင်းကို။ မယာ၊ ငါသည်၊
ဒိန္နံ၊ လှူအပ်ပြီ။ ။ တေနမဉ္ဇကဒါနေန၊ ထိုညောင်စောင်း အလှူကြောင့်၊
ဟတ္ထိယာနံ၊ ဆင်ယာဉ်ကိုလည်းကောင်း၊ အသာယာနံ၊ မြင်းယာဉ်ကိုလည်း
ကောင်း၊ ဒိဗ္ဗယာနံ၊ နတ်ယာဉ်ကိုလည်းကောင်း၊ သမဇ္ဈဂံ၊ ရပြီ။ အာသဝက္ခ
ယံ၊ အာသဝေါတရား၏ကုန်ခြင်းသို့၊ ပဓတ္တာ၊ ရောက်သည်၊ အပ္ပိ၊ မြစ်၏။ ။
ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုရတေကပ္ပေ၊ ကိုးဆဲ၊ တကမ္ဘာထက်၌၊ တဒါ
ထိအခါ၌၊ ယံမဉ္ဇံ၊ အကြင်ညောင်စောင်းကို၊ အဒဒိံ၊ လှူပြီ၊ တတော၊ ထိုအ

ခါဌ၊ ပထုတိ၊ စန္ဒါ၊ ခုပ္ပတိ၊ ခုပ္ပတိဘဝကို၊ နာဘိဇာနာမိ၊ မထိစဘူ၊ ဣဒံပလံ၊
 ဤအကျိုးသည်၊ မဉ္ဇဒါနဿ၊ ဧညာင်စောင်း၊ အလ္လုဏ္ဏိ၊ ပလံ၊ အကျိုးတည်း၊
 မဗ္ဗံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါ
 မရှိဘဲ၊ ဝိဟရာမိ၊ နေရဏ္ဏိ၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊
 စင်စစ်၊ သွာဂတံ၊ ကောင်းသော လာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊
 ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊
 ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်တော်ရှိ
 သော၊ မဉ္ဇဒါယကောထေရော၊ မဉ္ဇဒါယကမထေရ်သည်၊ ဣမာဂါထာယော၊
 ဤဂါထာတို့ကို၊ အဘာထိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊
 ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ မဉ္ဇဒါယကတ္ထေရဿ၊ မဉ္ဇဒါယက
 မထေရ်၏၊ ဗုတိယံ၊ နှစ်ချမြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊
 ပြီးပြီ။ ။

၅၃-တိထာဒါယကဝဂ်-၅ ၊ ၅-သရဏဂမနိယတ္ထေရ်အပဒါနိ။

ဘိက္ခု၊ ရဟန်းသည်လည်းကောင်း၊ အာဇီဝကောစ၊ တက္ကထွန်းသည်
 လည်းကောင်း၊ အဟပ္ပ၊ ငါသည်လည်းကောင်း၊ နာဝံ၊ ထွေကု၊ အာရဟံ၊
 ထက်စီးသည်၊ အဓိ၊ ဖြစ်၏၊ နာဝါယ၊ ထွေသည်၊ ဘိက္ခုမာနမ္ပိ၊ ပျက်သည်ရှိ
 သော်၊ ဘိက္ခု၊ ရဟန်းသည်၊ မေ၊ ငါအား၊ သရဏံ၊ သရဏဂုံကို၊ အဒါ၊ ပေးပြီ၊
 ဣတေ၊ ဤသဒ္ဓါကတ္ထာမှ၊ ကေတံ၊ သေကပ္ပေ၊ သုံးဆဲ၊ တက္ကတ္ထထက်၌၊ သော
 ဘိက္ခု၊ ထိုရဟန်းသည်၊ မေ၊ ငါအား၊ သရဏံ၊ သရဏဂုံကို၊ အဒါ၊ ပေးပြီ၊
 ဘတော၊ ထိုအခါဌ၊ ပထုတိ၊ စန္ဒါ၊ ခုပ္ပတိ၊ ခုပ္ပတိဘဝကို၊ နာဘိဇာနာမိ၊ မထိ
 စဘူ၊ ဣဒံပလံ၊ ဤအကျိုးသည်၊ သရဏဂမနေသရဏဂမနဿ၊ သရဏဂုံ
 သော်တည်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ မဗ္ဗံ၊ ငါသည်၊ ကိလေသာ၊ ကိလေ
 သာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရဏ္ဏိ၊ မေ၊ ငါ၏၊
 အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော လာခြင်းသည်
 (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ လေး
 ပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော သက်
 တော်ရှိသော၊ သရဏဂမနိယောထေရော၊ သရဏဂမနိယမထေရ်သည်။

၅၃-တိထာဒါယကဝဂ်-၅၂၅-သရဏဂမနိယဓ္ဓေရအပဒါနံ၊ ၃၂၁

ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ၊ ။
ဣတိဣဒိနန္ဒတ္ထမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ သရဏဂမ
နိယဓ္ဓေရဿ၊ သရဏဂမနိယမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊
အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၅၃-တိထာဒါယကဝဂ်-၅၂၆-အဗ္ဗုဇ္ဇနဒါယကဓ္ဓေရအဒါနံ၊

ဗန္ဓုမတိယာ၊ ဗန္ဓုမတိအမည်ရှိသော၊ နဂဇေ၊ မြို့၌၊ အဟံ၊ ငါသည်၊
ရာဇုယျာနေ၊ မင်း၏ဥယျာဉ်၌၊ ဝသာမိ၊ နေ၏၊ တဒါ၊ ထိုအခါ၌၊ စမ္မဝါတိ၊
သစ်နက်ရေကိုဝတ်လေ့ရှိသည်၊ အာထိံ၊ ဖြစ်ပြီ၊ အဟံ၊ ငါသည်၊ ကမဏ္ဍလုစ
ရော၊ ကရားကိုဆောင်၏၊ ။ သယတ္တံ၊ အလိုလိုဖြစ်တော်မူသော၊ အပရာ
ဇိတံ၊ သူတပါးတို့သည် မအောင်အပ်သော၊ ပဓာနံ၊ သို့ထိုတော်မူသော၊
ပဟိတတ္ထံ၊ နိဗ္ဗာန်သို့စေတုတ်သောစိတ်ရှိတော်မူသော၊ ဈာယိံ၊ ဈာန်ဝင်စား
တော်မူသော၊ ဈာနရတံ၊ ဈာန်၌မွေ့လျော်တော်မူသော၊ ဝထိံ၊ ဝထိတော်ရှိ
ကော်မူသော၊ ဝိမထိံ၊ ကိလေသာအညစ်အကြေးကင်းတော်မူသော၊ တံဗုဒ္ဓံ
ထိုမြတ်စွာဘုရားကို၊ အဒ္ဓေဝံ၊ မြင်ပြီ၊ ။ သဗ္ဗကာမသမိဒ္ဓိဉ္စ၊ အဆုံးစုံအလိုရှိ
အပ်သည်နှင့်ပြည့်စုံသော၊ ဩစာတိတ္ထံ၊ ဩစာမှလွန်မြောက်တော်မူသော၊
အနာသဝံ၊ အာသဝေါကင်းတော်မူသောမြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊
ပသန္နော၊ ကြည်ညိုသည်ဖြစ်၍၊ သုမနေော၊ ဝမ်းမြောက်သည်ဖြစ်၍၊ အဟံ၊ ငါ
သည်၊ အဗ္ဗုဇ္ဇနံ၊ ခြေနယ်သီကို၊ အဒါထိံ၊ လှူပြီ၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊
ဧကေနုတကပ္ပေ၊ ကိုးဆဲ့ တကမ္ဘာဝက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒါနံ၊ အကြင်
အလှူကို၊ အဒဒိံ၊ လှူပြီ၊ တတော၊ ထိုအခါမှ၊ ပဝုတိ၊ စ၍၊ ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝ
ကို၊ နာတိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ အဗ္ဗုဇ္ဇနဿ၊ ခြေနယ်
သီကိုလှူခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ ။ မဗ္ဗံ၊ ငါသည်၊ ကိလေသာ၊ ကိလေ
သာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ ။
မေးငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောထာ
ခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ စတသေသာ၊
လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာ
သနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယာ
သ္မာ၊ ရှည်သောသက်တော်ရှိယော၊ ။ အဗ္ဗုဇ္ဇနဒါယကောထေရော၊ အဗ္ဗုဇ္ဇနဒါ
ယကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်

ဆိုတော်မူ၏။ ။ ဣတိ ဣမိနာ ခုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ အတ္တဉ္ဇနဒါယကဏ္ဍေရသပ၊ အတ္တဉ္ဇနဒါယကမထေရ်၏၊ စတုတ္ထံ၊ လေးခုမြောက်သော အပဒါန်၊ အပါဒနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၃-တိထဒါယကဝဂ် ၅၂၂ သုပဋိဒါယကဏ္ဍေရအပဒါန်၊

ဗိပဿိ၊ ဝိပဿိ အမည်ရှိတော်မူသော၊ လောကနာယကော၊ မြတ်စွာထူးရားသည်၊ ဒိဝါ၊ နေ့အခါ၌၊ ဝိဟာရာ၊ ကျောင်းတော်မှ၊ နိက္ခန္တော၊ ထွက်တော်မူသည်ရှိသော်၊ သဟု၊ လျှင်စွာ၊ သုပဋိတံ၊ ကောင်းသော သုဆိုးကို၊ ဒတ္တာ၊ ယူ၍၊ ကပ္ပံ၊ တကမ္ဘာပတ်လုံး၊ သဂ္ဂဗ္ဗိ၊ နတ်ပြည်၌၊ အဟံ၊ ငါသည်၊ မောဒိ၊ မြေထောင်ရပြီ။ ။ ဣတော၊ ဤတဒ္ဓကမ္ဘာမှ၊ ဧကေနုတေကပ္ပေ၊ ကိုးဆဲ့ တကမ္ဘာထက်၌၊ အဟံ၊ ငါသည်၊ သုပဋိတံ၊ ကောင်းသော သုဆိုးကို၊ အဒါထိ၊ ယူပြီ၊ တတော၊ ထိုအခါမှ၊ ပဘုတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ သုပဋိဿ၊ ကောင်းသော သုဆိုးကို ယူခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မဟု၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော လားခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးတို့နဲ့သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသွာ၊ ရှည်သော သက်တော်ရှိသော၊ သုပဋိဒါယကောထေရော၊ သုပဋိဒါယကမထေရ်သည် ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာထိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ။ ဣတိ ဣမိနာ ခုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ သုပဋိဒါယကဏ္ဍေရသပ၊ သုပဋိဒါယကမထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်သော အပဒါန်၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၃-တိထဒါယကဝဂ်-၅၂၀-ဒဏ္ဍဒါယကဏ္ဍေရအပဒါန်၊

ကာနနံ၊ အသံကျည်ကျည်မည်သော၊ ဝနံ၊ တောသို့၊ ဩဂ္ဂဟု၊ သက်ဝင်၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဝေဇ္ဇံ၊ ဝါးကို၊ ဆေတွာနု၊ ဖြတ်၍၊ အာထမ္မတံ၊ တောင်ဌေးကို၊ ကရိတွာနု၊ ပြု၍၊ သံစာသ၊ သံစာတော်အား၊ ဗဟု၊ များစွာ

၅၃-တိဏဒါယကဝဂ်-၅၂၀-ဒဏ္ဍဒါယကတ္ထေရအပဒါနံ၊ ၃၂၃

အဒဒိံ၊ ဣဗြိ၊ ၊ တောနပိတ္တပသာဒေန၊ ထိပိတံ၏ ကြည်ညိုခြင်းကြောင့်၊ သုဗ္ဗကေ၊ ကောင်းသောအကျင့်ရှိသောသံဃာတော်၌၊ အဘိဝါဒိယ၊ ရှိခိုး၍၊ အာယမ္ပဒဏ္ဍံ၊ တောင်ငွေကို၊ ဒတွာန၊ ဣ၍၊ ဥက္ကရာဇုခေါ၊ မြောက်သို့တူရှု မျက်နှာမူလျက်၊ ပတ္တာမိ၊ ပဲသား၏၊ ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ စတုန္ဒရတေ ကငွေကိုးဆဲ၊ လေးကမ္ဘာထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံဒဏ္ဍံ၊ အကြင်တောင် ငွေကို၊ အဒဒိံ၊ ဣဗြိ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊ ဒုပ္ပတိံ၊ ဒုဂ္ဂတိသဝကို နာဘိဇာနာမိ၊ မထိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဒဏ္ဍဒါနံ၊ တောင်ငွေ အလှူ၏၊ ဖလံ၊ အကျိုးတည်း၊ မယျံ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟရာမိ၊ နေရ၏၊ ၊ မေ၊ ဝါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ စတသေသာ၊ ထေးပါး ကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါ တို့ကိုထုတ်ပေးကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ၊ ဣတ္ထံ၊ ဤသို့လျှင်းအာယသွာ၊ ရှည် သောသက်တော်ရှိသော၊ ဒဏ္ဍဒါယကောထေရော၊ ဒဏ္ဍဒါယကမထေရ် သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာဝိတ္ထ၊ ရှုတ်ဆိုတော်မူပြီ၊ ဣဘိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဒဏ္ဍဒါယက တ္ထေရဿ၊ ဒဏ္ဍဒါယကမထေရ်၏၊ ဆဋ္ဌံ၊ မြောက်ဆုံးမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ၊ တေဝိသတိမံ၊ နှစ်ဆဲသုးဆုံးမြောက်သော၊ ဘာဏဝါရံ၊ ဘာဏဝါရတည်း။ ။

၅၃-တိဏဒါယကဝဂ်-၅၂၆-ဝိရိနေထပူဇနကတ္ထေရအပဒါနံ၊

ပုရေ၊ ရှေး၌၊ ဖိဂထုဒ္ဓါ၊ သားမူဆိုးသည်၊ အာထိံ၊ မြင်ပြီ၊ ဝိပိနေ၊ တော၌၊ အ ဟံ၊ ဝါသည်၊ ဝိစရံ၊ ဝိစရန္တော၊ ထုည့်ထည့်သည်ရှိသော်၊ သဗ္ဗဓမ္မာနပါရုံ၊ ခပ် သိမ်းသောတရားတို့၏ ကမ်းတဖက်သို့ရောက်သော၊ ဝိရဇံ၊ ကိလေသာမြို့ ကင်းတော်မူသော၊ ဗုဒ္ဓံ၊ မြတ်စွာထုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ၊ မဟာကာရု ကိဏေ၊ ကြီးသော ကရုဏာ ရှိတော်မူသော၊ သဗ္ဗသတ္တဟိတေ၊ ရတေ၊ ထုံးစံသော သတ္တဝါ၏ အကျိုးစီးပွား၌မွေ့လျော်တော်မူသော၊ တထိံ၊ ထို မြတ်စွာထုရား၌၊ ပသန္တပိတ္ထော၊ ကြည်ညိုသောပိတ်ရှိသည်ဖြစ်၍၊ သုမနော ဝမ်းမြောက်သည်ဖြစ်၍၊ နေထပုပ္ဖံ၊ နေလပန်းကို၊ အပူဇယိံ၊ ပူဇော်ပြီ၊ ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ကေတိံ၊ သေကငွေ၊ သုးဆဲ၊ တကမ္ဘာထက်၌၊ ယံပုပ္ဖံ

အကြင်ပန်းကို၊ အဘိပူဇယိ၊ ပူဇော်ပြီ၊ တတော၊ ထိုအခါမှ၊ ပတုတိ၊ စ၍၊
 ဒုဂ္ဂတိ၊ ဒုဂ္ဂဘိဘဝကို၊ နာဘိဇာနာမိ၊ မထိစသော၊ ဣဒံပလံ၊ ဤအကျိုးသည်၊
 ဗုဒ္ဓပူဇာယ၊ သူ့ဆုကိုပန်းပူဇော်ခြင်း၏၊ ပလံ၊ အကျိုးတည်း၊ မယှံ၊ ငါ
 သည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေ၊ အာသဝေမရှိဘဲ၊
 ဝိဘရာမိ၊ နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ ထပ်ခြင်းသည်၊ ဝတ၊ စင်စစ်၊
 သွာဂတံ၊ ကောင်းသောထာခြင်းသည် (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိ
 ဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်
 ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်ထော်ရှိသော၊ ဝိရိနေ
 သပူဇကောထေရော၊ ဝိရိနေသပူဇကမထေရ် သည်၊ ဣမာဂါထာယော၊ ဤ
 ဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ၊ ဣတိဣနာနုတ္တံ၊ မန၊ ဤသို့
 သောအစဉ်ဖြင့်၊ ဝိရိနေသပူဇကထေရုဿ၊ ဝိရိနေသပူဇကမထေရ်၏၊
 သတ္တံ၊ ရန်စုံရခြောက်သော၊ အပဒါနံ၊ အပဒါနိသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၃- ကိာဒါယကပင်- ၅၃၀- ဗောဓိသမ္ပန္နကထေရ်အပဒါနိ

အဘံ၊ ငါသည်၊ ဝုဗ္ဗေ၊ ရှေး၌၊ စေတိယင်္ဂိတော၊ စေတိယင်ပြင်၌၊ ဥဇ္ဈိတံ၊
 စွန့်အပ်သော၊ တံ၊ ဗောဓိပတ္တံ၊ ထိုဗောဓိရွက်ကို၊ ဂဟေတွာန၊ ယူ၍၊ ဆေဇေ
 သိ၊ စွန့်ပြီး၊ ဝိသတိဂုဏေ၊ နှစ်ဆယ်သောအကျိုးတို့ကို၊ အသဘိ၊ မပြု၊
 တာသကမ္မဿ၊ ထိုကောင်းမှုကံ၏၊ တေဇေန၊ တန်ခိုးကြောင့်၊ ဘဝါဘဝေ၊
 ဘဝကြီးငယ်၌၊ သံသရန္တော၊ ကျင်လည်ရသည်ရှိသော်၊ ဒေဝထေရစာပိ၊
 နတ်ပြည်၌လည်းကောင်း၊ မနုဿေ၊ လူပြည်၌လည်းကောင်း၊ ဒုဝေဘဝေ၊
 နှစ်ခုသောဘဝ၌၊ သံသရာမိ၊ ကျင်လည်ရ၏၊ ဒေဝထေရကာ၊ နတ်ပြည်
 မှ၊ ဝေပိတွာန၊ စုတေ၍၊ မနုသံဘဝံ၊ လူ၏ဘဝသို့၊ အာဂတံ၊ လာ၍၊ ဓတ္ထိယေ
 စာပိ၊ မင်းမျိုး၌လည်းကောင်း၊ ဗြာဟ္မဏေစာပိ၊ ဗုဒ္ဓဘုရားမျိုး၌လည်းကောင်း၊
 ဒုဝေက္ခဿေ၊ နှစ်ပါးသောအမျိုး၌၊ ပဇာယာမိ၊ ဖြစ်ရ၏၊ အင်္ဂပဂ္ဂင်္ဂသမ္ပန္နော၊
 အင်္ဂါကြီးငယ်နှင့် ပြည့်စုံ၏၊ အာရောဟ ပရိတာယဝါ၊ လုံးရပ်သတ္တန်နှင့်
 ပြည့်စုံ၏၊ အဘိဗ္ဗုပေါ၊ အလွန်အဆင်းထွ၏၊ သုပိ၊ စင်ကြယ်သည်၊ ဟောမိ၊
 ဖြစ်ရ၏၊ သမ္ပန္နဂေါ၊ ပြည့်စုံသောအင်္ဂါရှိ၏၊ အနုနကော၊ မယုတ်၊ ဒေဝ
 ထေရကာ၊ နတ်ပြည်၌လည်းကောင်း၊ မနုဿဝါ၊ လူပြည်၌လည်းကောင်း၊
 ယတ္ထကတ္ထပိ၊ အမှတ်မရှိသော၊ ဘဝေ၊ ဘဝ၌၊ သုဝပ္ပာဝတ္ထောစ၊ ရွှေအဆင်း

ကဲ့သို့အကင်းရှိသည်လည်း၊ ဘဝေ၊ ဖြစ်ရ၏၊ ဥတ္တတ္တကနုကုပမော၊ ဦး
သစ်သောရွှေနှင့်တူ၏၊ နိဒ္ဒါ၊ အိပ်ရာသည်၊ မုန့်ကာ၊ နူးညံ့၏၊ မဒ္ဒဝါ၊ ပြေပြစ်
၏၊ မမ၊ ဝါ၏၊ သဝိ၊ အရေသည်၊ သုရမာ၊ သိပ်ပွေ့၏၊ သုကုမာရိကာ၊ နုပျို၏၊
ဣဒံ၊ ဗဟံ၊ ဤအကျိုးသည်၊ သု၊ သဗ္ဗိသေ၊ ကောင်းစွာစွန့်အပ်သော၊ ဗောဓိ
ပုတ္တေ၊ ဗောဓိသစ်ရွက်၏၊ ဗဟံ၊ အကျိုးတည်း၊ ယတော၊ ကုတောစိဂတိ
သု၊ အမှတ်မရှိသောဂတိတို့၌၊ သရိရေ၊ ကိုယ်သည်၊ သမုဒါဂတော၊ ဖြစ်သည်
ရှိသော်၊ ရအောဇဏ္ဍံ၊ မြူအညစ်အကျေးသည်၊ နလိမ္ပကိ၊ မထိမ်းကျ၊ ပတ္တ
ဆဗ္ဗိတပတ္တဆဗ္ဗိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏၊ ဗဟံ၊ အကျိုးတည်း၊
ကဿမေ၊ ထိုငါအား၊ ဥဗျော၊ ပူသော၊ ဝါတာတပေန၊ ထေနေပူဖြင့်လည်း
ကောင်း၊ ဝါပေန၊ ထိုမှတပါးလည်း၊ အဂ္ဂိတာပေန၊ မီးပူဖြင့်လည်းကောင်း၊
ဂတ္တေ၊ ကိုယ်၌၊ သေဒါ၊ ရွေးတို့သည်၊ နရုတ္တန္တိ၊ မထွက်ကုန်၊ ပတ္တဆဗ္ဗိတေ
ပတ္တဆဗ္ဗိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏၊ ဝိပါကော၊ အကျိုးတည်း၊
ကုဗ္ဗံ၊ နှုနာသည်လည်းကောင်း၊ ဂဗ္ဘော၊ စ၊ အိုင်းအနာသည်လည်းကောင်း၊
ကိလောသောစ၊ ကုတ်ပီးနာသည်လည်းကောင်း၊ တိလကာ၊ မွှေသည်လည်း
ကောင်း၊ ဝိဇ္ဇကာ၊ အိုင်းသည်လည်းကောင်း၊ ကဿ၊ ထိုမှတပါး၊ ကာယေ၊
ကိုယ်၌၊ ဒဗ္ဗုစ၊ ဆိတ်လည်နှုနာသည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ ပတ္တဆဗ္ဗိတေ
ပတ္တဆဗ္ဗိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏၊ ဝိပါကော၊ အကျိုးတည်း၊ အ
ပရတ္တိ၊ ထိုမှတပါးလည်း၊ တဿ၊ ထိုဗောဓိရွက်ကိုစွန့်ခြင်း၏၊ ဂုဏံ၊ အကျိုး
သည်ကား၊ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌၊ နိဗ္ဗတ္တတေ၊ ဖြစ်၏၊ ကာ
ယတ္ထံ၊ ကိုယ်၌၊ ရောဂါ၊ ရောဂါတို့သည်၊ နဟောန္တိ၊ မဖြစ်ကုန်၊ ပတ္တဆဗ္ဗိတေ
ပတ္တဆဗ္ဗိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏၊ ဝိပါကော၊ အကျိုးတည်း၊ အ
ပရတ္တိ၊ ထိုမှတပါးလည်း၊ တဿ၊ ထိုဗောဓိရွက်ကိုစွန့်ခြင်း၏၊ ဂုဏံ၊ အကျိုး
သည်ကား၊ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌၊ နိဗ္ဗတ္တတေ၊ ဖြစ်၏၊ ဝိဇ္ဇတေ၊
စိတ်ကြောင့်ဖြစ်သော၊ ဝိဇ္ဇာ၊ နှိပ်စက်ခြင်းသည်၊ နဟောတိ၊ မဖြစ်၊ ပတ္တဆဗ္ဗိ
တေ၊ ပတ္တဆဗ္ဗိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏၊ ဝိပါကော၊ အကျိုးတည်း၊
အပရတ္တိ၊ ထိုမှတပါးလည်း၊ တဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏၊ ဂုဏံ၊ အကျိုး
သည်ကား၊ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌၊ နိဗ္ဗတ္တတေ၊ ဖြစ်၏၊ တဿ
မေ၊ ထိုငါအား၊ အဝိတ္တာ၊ ရန်သူတို့သည်၊ နဘဝန္တိ၊ မနှိပ်စက်နိုင်ကုန်၊
ပတ္တဆဗ္ဗိတေ ပတ္တဆဗ္ဗိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏၊ ဝိပါကော၊ အ
ကျိုးတည်း၊ အပရတ္တိ၊ ထိုမှတပါးလည်း၊ တဿ၊ ထိုဗောဓိရွက်ကိုစွန့်
ခြင်း၏၊ ဂုဏံ၊ အကျိုးသည်ကား၊ ဘဝါဘဝေ၊ ဘဝတိုင်း ဘဝတိုင်း၌၊

နိဗ္ဗတ္တတိ၊ ဖြစ်၏။ အနုနဘောဝေါ၊ မယုက်သော စည်းစိမ် ဥစ္စာရှိသည်။
 တဝတိ၊ ဖြစ်၏။ ပတ္တသဋ္ဌိတေပတ္တသဋ္ဌိတဿ၊ ဗောဓိရှက်ကို စွန့်ခြင်း၏။ ပထ
 အကျိုးဟုလည်း။ အပရတ္တိ၊ ထိုမှတစ်ပါးလည်း။ တဿ၊ ထိုဗောဓိရှက်ကို
 စွန့်ခြင်း၏။ ဂုဏံ၊ အကျိုးသည်ကား။ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌၊
 နိဗ္ဗတ္တတိ၊ ဖြစ်၏။ အဂ္ဂိရာဇုတိ၊ မီးမင်းတို့ကြောင့်လည်းကောင်း၊ စေတီရေပိ၊
 ခိုးသူတို့ကြောင့်လည်းကောင်း၊ ဥဒကေ၊ မြေ၌လည်းကောင်း၊ ဘယံ၊ ဘေး
 သည်၊ နဘောတိ၊ မဖြစ်။ အပရတ္တိ၊ ထိုမှတစ်ပါးလည်း။ တဿ၊ ထိုဗောဓိ
 ရှက်ကို စွန့်ခြင်း၏။ ဂုဏံ၊ အကျိုးသည်ကား။ ဘဝါဘဝေ၊ ဘဝတိုင်းဘဝ
 တိုင်း၌၊ နိဗ္ဗတ္တတိ၊ ဖြစ်၏။ ဒါသိဒါသ၊ ကျွန်မိန်းမကျွန်ယောကျ်ားဟူသည်။
 အနုစရော၊ အခြံအရံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ပိတ္တာနုဝတ္တက၊ ပိတ်၏
 အလိုသို့ အစဉ်လိုက်ကုန်၏။ ယဋ္ဌိအာယုပ္ပမာတာဋ္ဌိ၊ အကြင်အသက်အ
 ပိုင်းအခြား၌၊ မာနုသေဘဝေ၊ လူပြည်၌၊ အာယတေ၊ ရှည်ထက်သော်၊ တ
 တော၊ ထိုအသက်အပိုင်းအခြားအောက်၊ အာယု၊ အသက်သည်၊ နဟာယ
 တေ၊ မယုတ်၊ ယာဝတာယုကံ၊ အသက်အတိုင်း၊ တိဋ္ဌတေ၊ တည်၏။ အန္တန္တ
 ရာ၊ အတွင်း၌လည်းကောင်း၊ ဗဟိစရ၊ အပ၌လည်းကောင်း၊ သရဋ္ဌကာ၊
 တိုင်းသားနှင့်တကွကုန်သော၊ နေဝမာစ၊ နိဂုံးသူတို့သည်လည်းကောင်း၊ အ
 နုယုတ္တာ၊ အမြဲမထွက်ကုန်သည်၊ ဟောန္တိ၊ ဖြစ်ကုန်၏။ သဗ္ဗေပိ၊ အလုံးစုံသော
 သူတို့သည်လည်း။ ဝုဒ္ဓိကာမာ၊ ကြီးပွားခြင်းကို အလိုရှိကုန်၏။ သုခိန္တိကာ၊
 ချမ်းသာကို အလိုရှိကုန်၏။ ဘောဂဝါ၊ စည်းစိမ် ဥစ္စာရှိသည်လည်းကောင်း၊
 ယာဝါ၊ အခြံအရံများသည်လည်းကောင်း၊ ဟောမိ၊ ဖြစ်၏။ သိရိမာ၊ အသ
 ရေရှိ၏။ ဥာတိပက္ခဝါ၊ အထွေအမျိုးအပင်းအသင်းရှိ၏။ အပေတဘယသန္တာ
 သော၊ ကင်းသောထိတ်လန့်ခြင်းရှိ၏။ အကံ၊ ငါသည်၊ သဗ္ဗတော၊ ခပ်သိမ်း
 သောအခြင်းအရာအားဖြင့်၊ ဘဝေ၊ ဘဝ၌၊ ဘဝေ၊ ဖြစ်ရ၏။ ဧဝေါ၊ ဒုတ်
 တို့သည်လည်းကောင်း၊ မနုဿာ၊ လူတို့သည်လည်းကောင်း၊ အသုရာ၊ အသု
 ရာတို့သည်လည်းကောင်း၊ ဂန္ဓဗ္ဗာ၊ ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း၊ ယက္ခ
 ရက္ခသ၊ ဘီလူးရက္ခိုက်တို့သည်လည်းကောင်း၊ တေသဗ္ဗေ၊ ထိုအထုံးစုံတို့
 သည်၊ ဘဝေ၊ ဘဝ၌၊ သံသရတော၊ ကျင်ထည်ရသည်ရှိသော်၊ သဒါ၊ အခါ
 ခပ်သိမ်း၊ ပရိရက္ခန္တိ၊ စောင့်ရှောက်ကုန်၏။ ဒေဝလောကေ၊ နတ်ပြည်၌
 လည်းကောင်း၊ မနုသေစ၊ လူပြည်၌လည်းကောင်း၊ ဥဘောဗယသေ၊ နှစ်ပါး
 သောစည်းစိမ်တို့ကို၊ အနုတုတွာ ခံစား၍၊ အဿဝနေစ၊ အဆုံး၌လည်း၊
 အနုတ္တရံ၊ အတုမရှိသော၊ ထိဝံ၊ ချမ်းအေးရာဖြစ်သော၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊

ပတ္တော၊ ရောက်၏။ သမ္ပန္နံ၊ မြတ်စွာထုရားကို၊ ဥဒ္ဓိသိတွာန၊ ရည်၍။ တဿ
သတ္ထုနော၊ ထိုမြတ်စွာထုရား၏၊ ဗောဓိံ ဝါ၊ ဗောဓိကိုလည်းကောင်း၊ ယော
ပေါသော၊ အကြင်ယောကျ်ားသည်၊ ဝုညံ၊ ကောင်းမှုကို၊ ပဿဝေ၊ ပွားစေ၏
တဿ၊ ထိုသူအား၊ နုလ္လဘံ၊ ရဲခဲခြင်းသည်၊ ကိံ နာမ၊ အဘယ်မှာရှိအံ့နည်း။
မဂ္ဂေစ၊ မဂ်၌လည်းကောင်း၊ ဖလေစ၊ ဖိုလ်၌လည်းကောင်း၊ အာဂမေစ၊ အာ
ဂုံ၌လည်းကောင်း၊ ဈာနာထိညှာဂုဏေသုစ၊ ဈာန်အတိညာဉ်ကျေးဇူးတို့၌
လည်းကောင်း၊ အညေသံ၊ တပါးသောသူတို့ထက်၊ အဓိကော၊ လွန်သည်၊
ဟုတွာ၊ ဖြစ်၍၊ အနာသဝေါ၊ အာသဝေါမရှိသည်ဖြစ်၍၊ နိဗ္ဗာယဝမ်၊ ငြိမ်း၏။
အဘိ၊ ငါသည်၊ ဝုဒေ၊ ရှေး၌၊ ဗောဓိယာ၊ ဗောဓိပင်၏၊ ပတ္တံ၊ အရွက်ကို၊ ဟဋ္ဌမာ
နသော၊ ရွှင်သောစိတ်ရှိသည်ဖြစ်၍၊ သန္ဓေတွာ၊ စွန့်၌၊ ဣမေဟိဝိသတင်္ဂေဟိ
ဤနှစ်ဆယ်သော အကျိုးတို့ဖြင့်၊ သဗ္ဗဒါ၊ အခေါ်ဝပ်သိမ်း၊ သမေဝီ ဖြည့်ရုံသည်
ဟောမိ၊ ဖြစ်ရ၏။ မဟ္တာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊
အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရေမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊
လာခြင်းသည်၊ ဝဇာ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော လာခြင်းသည်၊ (ပ)၊
သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါး
ကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ) သာသနံ၊
အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊
ရှည်သောသက်တော်ရှိသော၊ ဗောဓိသမ္ပန္နကောထေရော၊ ဗောဓိသမ္ပန္နက
မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆို
တော်မူပြီ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်
ဖြင့်၊ ဗောဓိသမ္ပန္နကတ္ထေရသ၊ ဗောဓိသမ္ပန္နကမထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခု
မြောက်သော၊ အဝိဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီး။ ။

သဗ္ဗသမ္ဗာနပါရဂူ၊ ခပ်သိမ်းသောတရားတို့၏အဆုံးသို့ရောက်သော၊ ထော
ကနာယကော၊ ထောကကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ ပဒုမုတ္တ
ရောနာမ၊ ပဒုမုတ္တရအမည်တော်ရှိသော၊ ဇိနော၊ မြတ်စွာထုရားသည်၊ သ
မာဓိမှာ၊ သမာဓိမှာ၊ ဝုဠဟိတွာ၊ ထတော်မူ၍၊ စကံမိ၊ စကြိုကြွတော်မူ၏။ ခါရိ
တာရံ၊ ရသေ့တို့၏ပရိက္ခရာဝန်ကို၊ ဝဟောတွာန၊ ယူ၍၊ တဒါ၊ ထိုအခါ၌၊ ပထ
သစ်သီးကို၊ အာဟရေန္တော၊ ဆောင်သည်ရှိသော်၊ ဝိရေ၊ ကိလေသာမြူကင်း

တော်တို့ဖြင့်ဖြိုခုံအပ်၏။ ရံထိဒါယသမာဟတော၊ ရောင်ခြည်တော်ကွန်ယက်
 ဖြင့်ဖုံးထွမ်းအပ်၏။ ၊ စန္ဒောယထာ၊ လကဲ့သို့၊ အသာသေတာ၊ သက်သာ
 ရာကိုရစေတော်မူ၏။ သူရိယောဝ၊ နေကဲ့သို့၊ ပတာဂင်္ဂီရော၊ အရောင်ကိုဖြို
 ဘော်မူ၏။ မေစောပထာ၊ ခိုဗမ်းကဲ့သို့၊ နိဗ္ဗာပေတာ၊ ငြိမ်းစေတော်မူတတ်
 ၏။ သာဂရောဝ၊ သရဒ္ဒရာကဲ့သို့၊ ဂုဗာကရော၊ ကျေးဇူး၏တည်ရာကိုဖြို
 တော်မူ၏။ သီထေန၊ သီထဖြင့်၊ ရေကပ်ဝ၊ မြေနှင့်တူတော်မူ၏။ သမာဓိနာ၊ သ
 မာဓိဖြင့်၊ ဟိမဝါဝ၊ ဟိမဝန္တာတောင်နှင့်တူတော်မူ၏။ ပညာယ၊ ပညာဖြင့်၊
 အာကာသသရိယ၊ ကောင်းကင်နှင့်တူတော်မူ၏။ အသင်္ဂေ၊ မကပ်ပြီခြင်း၌၊
 အနိယောယထာ၊ ဝေလနှင့်တူတော်မူ၏။ မဟာဝီရော၊ ကြီးမြတ်သောလုံ့လ
 ရှိတော်မူသော၊ သသာဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားသည်၊ ကဒါဝီ၊ တရံသော
 အခါ၌၊ ဝိသာရဒေါ၊ ရဲရင့်သည်ဖြစ်၍၊ မဟာဇနံ၊ လူများအပေါင်းကို၊ ဥဒ္ဓရန္တော
 သံသရာဝရီမှထုတ်ဆောင်သည်ဖြစ်၍၊ သစ္စာနိ၊ သစ္စာတို့ကို၊ သမ္မကာသေ
 တိ၊ ပြီးတော်မူ၏။ ၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဗာရာဏသီယံ၊ ဗာရာ
 ထသီပြည်၌၊ အနန္တဝနတ္ထဿ၊ များသော ဥစ္စာစပါးရှိသော သူဌေး၏။
 မဟာယသော၊ များသောအခြံအရံအကျော်အစောရှိသော၊ သေဗြုဗုက္ကော၊
 သူဌေးသားသည်၊ ဟုတွာ၊ ဖြစ်၍၊ ဗဟုတဿ၊ များသောဥစ္စာဖြင့်၊ တဒါ၊ ထို
 အခါ၌၊ ဗဟု၊ များကုန်၏။ ၊ ဇာတ်ဝိဟာရံ၊ မြင်းခေါင်းဖြင့်ထွဋ်ထည်ခြင်း
 ကို၊ ဝိစရံ၊ ထွဋ်ထည်သည်ရှိသော်၊ အဟံ၊ ငါသည်၊ မိဂဒါယံ၊ မိဂဒါဝန်တော
 သို့ဥပေသိ၊ ကပ်ပြီ၊ အမတ်ပဒံ၊ အမြိုက်နိဗ္ဗာန်ကို၊ ဒေသေန္တံ၊ ဟောတော်
 မူတော်သော၊ ဝိသဋ္ဌကန္တဝစနံ၊ သန့်ရှင်းသောစကားနှစ်သက်သောစကား
 ရှိတော်မူသော၊ ကရုဗိကသမသရံ၊ ကရုဗိကံဌာန်မင်း၏အသံနှင့်တူသော
 အသံရှိတော်မူသော၊ ဟိသရုဒါဟိနိဗ္ဗောသံ၊ ဟင်္သာမင်း၏တူနိဗ္ဗူးသံနှင့်
 တူသောအသံရှိတော်မူသော၊ မဟာဇနံ၊ လူများအပေါင်းကို၊ ဝိညာပေန္တံ၊
 ထီးစတော်မူတတ်သော၊ ဝိဇဇံ၊ ကိလေသာမြှူကင်းတော်မူသော၊ ဗုဒ္ဓံ၊
 မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ။ ဒေဝါတိဒေဝံ၊ နတ်ထက်နတ်မြတ်
 ဖြစ်တော်မူသော၊ တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို၊ ဒိဝ္ဗာ၊ မြင်၍၊ မရရံဂိရံ၊ သာ
 ယာသောအသံတော်ကို၊ သုတွာ၊ ကြား၍၊ အနုပ္ပကေဘောဂေ၊ များစွာသော
 စည်းစိမ်ဥစ္စာတို့ကို၊ ပဟာယ၊ ပယ်စွန့်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်
 ရဟန်းသောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီး၊ ။ ဝေံ၊ ဤသို့၊ ပဗ္ဗဇိတောစ၊ ရဟန်းပြု
 သည်သည်ဖြစ်သောအဟံ၊ ငါသည်၊ နရိနေန၊ မကြာမြင့်မီ၊ ဗဟုသုတော၊
 များသောအကြားအမြင်ရှိသော၊ ဓမ္မကထိကော၊ တရားဟောပုဂ္ဂိုလ်သည်။

အဟောသိ၊ ဖြစ်ပြီ၊ ဝိပိတ္တပရိသာနဝါ၊ ဆန်းကြယ်သောပညာရှိ၏။ အဟံ၊
 ငါသည်။ မဟာပရိသမဇ္ဈေ၊ များစွာသော ပရိသာတ်၏အထပ်၏။ ဟဋ္ဌ
 ဝိက္ခော၊ ရွှင်သောစိတ်ရှိသည်ဖြစ်၍၊ ပုနပျုနံ၊ အတန်တန်အထပ်ထပ်၊ ဟေမ
 ဝဏ္ဏဿ၊ မြတ်စွာဘုရား၏၊ ဝဏ္ဏံ၊ ကျေးဇူးတော်ကို၊ ဝဏ္ဏဝိသာရဓေါ၊
 နေသူဇူးတော်ကို ပြီးပွမ်းခြင်း၌ရဲရင့်သည်ဖြစ်၍၊ ဝဏ္ဏယိ၊ ပြီးပွမ်းပြီ။
)ဇေဗုဒ္ဓေါ၊ ဤမြတ်စွာဘုရားသည်။ ဝိကာသဝေါ၊ ကုန်ပြီးသောအာသဝေါ
 ရှိတော်မူ၏။ အနိဗ္ဗော၊ ဆင်းရဲမရှိ၊ ခဝိန္ဒသံသယော၊ ဖြတ်အပ်ပြီးသောယုံ
 မှာခြင်းရှိတော်မူ၏။ သဗ္ဗကမ္မက္ခယံ၊ ခပ်သိမ်းသော ကံ၏ကုန်ခြင်းသို့၊
 ပဒတ္တော၊ ရောက်တော်မူ၏။ ဥပမိ သံခယေ၊ ဥပမိ၏ ကုန်ရာ နိဗ္ဗာန်၌၊
 ဝိရုက္ခော၊ ကိလေသာမှ လွတ်တော် မူ၏။ (၂)၊ ဇေဗုဒ္ဓေါ၊ ဤမြတ်စွာ
 ဘုရားသည်။ ဘဂဝါ၊ ထူးတော်ရှိတော်မူ၏။ ဇေဗုဒ္ဓေါ၊ ဤမြတ်စွာဘုရား
 သည်။ ဝိဟော၊ ခြင်္သေ့နှင့်တူတော်မူ၏။ အနုတ္တရော၊ အတုမရှိ၊ သဒ္ဓေ
 ဝကဿ၊ နတ်နှင့် တကွသော၊ ထေကဿ၊ လူအားပါင်းအား၊ ဗြဟ္မ
 စက္ကဝဂ္ဂက္ကော၊ မြတ်သော၊ စင်္ဂို ဖြစ်စေတတ်၏။ (၃)၊ ဒန္တော၊ ကိုယ်
 တော် ယဉ်ကျေးသံညံ ဖြစ်၍၊ ဒမေတာ၊ သူတပါးကို ထည်းယဉ်ကျေး
 စေတော်မူ၏။ သန္တော၊ ကိုယ်တော်ငြိမ်သက်သည်ဖြစ်၍၊ သမေတာ၊ သူတ
 ပါးကိုထည်း ငြိမ်သက်တော် မူစေ၏။ နဗ္ဗုတော၊ ငြိမ်းတော် မူပြီးသော၊
 ဣသိ၊ မြတ်စွာ ဘုရားသည်။ နိဗ္ဗာပေတာဝေ၊ ငြိမ်းစေတော်မူ၏။
 အာသဇ္ဈော၊ သက်သာရာ ရသည် ဖြစ်၍၊ မဟာဇနံ၊ လူများအပေါင်းကို၊
 အသာသေတာ၊ သက်သာရာကိုရစေတော်မူ၏။ (၄)၊ ဝိရော၊ လုံ့ထရှိတော်
 မူ၏။ သုခရာစ၊ ရဲလည်းရဲရင့်တော်မူ၏။ ဝိက္ခန္တော၊ ရှင်သက်ခြင်းကိုပြုတော်
 မူတတ်၏။ ပညော၊ ပညာရှိတော်မူ၏။ ကာရုဏိကော၊ ကရုဏာရှိတော်မူ၏။
 ဝသိ၊ ဝသိတော်ရှိတော်မူ၏။ သဒောဇိနော၊ ထိုမြတ်စွာဘုရားသည်။ ဝိဇိ
 တာဝိ၊ အောင်အပ်ပြီးသောရန်သူရှိတော်မူ၏။ အပ္ပဂဗ္ဗော၊ မန်မူခြင်းရှိတော်
 မမူအနာလယော၊ အလယကင်းတော်မူ၏။ (၅)၊ အနုဇ္ဈော၊ တုန်ထွင်ခြင်းမရှိ၊
 အစဒဿ၊ မတုန်မထွပ်၊ ဝိမာ၊ ပညာရှိ၏။ အမောဟော၊ မောဟမရှိ၊ အာဝ
 မော၊ အတုမရှိ၊ မုနိ၊ ရှစ်ပါးသောထေကကိုသိတော်မူ၏။ ဝေဓယော၊ ဝန်
 ကိုဆောင်သော၊ ဥသဘော၊ နွားမင်းဥသဘာနှင့်တူတော်မူ၏။ နာဂေါ၊ ဆင်
 ပြောင်နှင့်တူတော်မူ၏။ ဝိဟော၊ ခြင်္သေ့နှင့်တူတော်မူ၏။ ဝဇ္ဇသုပိ၊ အစေး
 အမြတ်ပြုအပ်သောသူရှိတွင်၊ သက္ကော၊ သိကြားနှင့်တူထော်မူ၏။ (၆)၊ ဝိရာ
 ဂေါ၊ ကင်းသောရာဝရှိတော်မူ၏။ ဝိမထော၊ အညစ်အကြေးကင်းတော်မူ၏။

ဗြဟ္မာ၊ ဗြဟ္မာမင်းနှင့်တူတော်မူ၏။ ဝါဒီသူးရာ၊ အယူရှိသောသူတို့ထက်
 ရဲရင့်တော်မူ၏။ ရုဏ္ဏန္ဒဟော၊ ကိလေသာကိုစွန့်တတ်၏။ အခါထောစ၊ နှလုံး
 တံသင်းလည်းမရှိ။ ဝိသလ္လောစ၊ ငြောင့်ကိုနှုတ်တတ်၏။ အသမော၊ အတူ
 မရှိသံယကော၊ စောင့်စည်း၏။ သုခိ၊ စင်ကြယ်၏။ ဗြဟ္မဒဏဝ၊ မကောင်း
 မှုကိုအပပြုတော်မူ၏။ သမဏော၊ ကိလေသာဖြိုင်းတော်မူ၏။ နာထော၊ ကိုး
 ကွယ်ရာဖြစ်တော်မူ၏။ ဝိသက္ကော၊ ဆေးသမားနှင့်တူတော်မူ၏။ သုတ္တ
 ကတ္တကော၊ မြားငြောင့်ကို နှုတ်တတ်သော ဆေးသမားနှင့်တူတော်မူ၏။
 ယောခေ၊ သူရဲကြီးနှင့်တူတော်မူ၏။ ဗုဒ္ဓေါ၊ သစ္စာထေးပါးကံသိတော်မူ၏။
 သုဘာ၊ ကျော်စောသောသူတို့ထက်။ သုတော၊ ကျော်စောတော်မူ၏။ အစ
 ယော၊ မတုန်ထွက်။ ရုဒုကော၊ နူးညံ့၏။ သိတော၊ ချမ်းအေး၏။ (၈)။ ဝေတာ၊
 ဆောင်တော်မူတတ်၏။ ရုဘာစ၊ ငွေ့ကျော်တော်မူတတ်၏။ သန္တိစ ငြိမ်
 ထည်းငြိမ်သက်တော်မူ၏။ ကတ္တာ၊ ပြုတော်မူတတ်၏။ နေတာ၊ နိဗ္ဗာန်သို့
 ဆောင်တော်မူတတ်၏။ ပကာသိတာ၊ နိဗ္ဗာန်ကိုပြုတော်မူတတ်၏။ သံပဟံ
 သိတာ၊ ကောင်းစွာ ရှင်စေတတ်၏။ တေတ္တာစ၊ ကိလေသာကိုလည်းဖျက်
 ဆီးတတ်၏။ ဆေတ္တာ၊ ကိလေသာကိုဖြတ်တတ်၏။ သောတာ၊ နာတော်မူ၏။
 ပသံသိတာ၊ မြီးမွမ်းတော်မူတတ်၏။ (၉)။ အခါထောစ၊ တံသင်းလည်းမရှိ။
 ဝိသလ္လောစ၊ ငြောင့်ကိုလည်းနှုတ်တတ်၏။ အနိစော၊ ဆင်းရဲမရှိ။ အကထံ
 ကထိ၊ တွေးတောခြင်းမရှိ။ အနုဇော၊ ကိလေသာမရှိ။ ဝိရုဇော၊ ကိလေသာ
 တည်းဟူသောမြူမရှိ။ ပတ္တာ၊ ရောက်အပ်သောတရားသို့ရောက်တော်မူ၏။
 ဝဗ္ဗာ၊ သီလတည်းဟူသောအနံ့ရှိတော်မူ၏။ ဝတ္တာ၊ မသိအပ်သည်ကိုဆို
 တော်မူတတ်၏။ ပသံသိတာ၊ မြီးမွမ်းတော်မူတတ်၏။ (၁၀)။ တာရေတာ၊
 ကယ်တင်တော်မူတတ်၏။ အတ္တကာရေတာ၊ အကျိုးရှိသည်ကိုပြုတော်မူ
 တတ်၏။ ကာရေတာ၊ ပြုစေတော်မူတတ်၏။ သမ္ပဒါရိတာ၊ ကိလေသာကို
 ဖျက်ဆီးတော်မူတတ်၏။ ပါပေတာ၊ ရောက်စေအပ်သောတရားသို့ရောက်
 စေတတ်၏။ သဟိတာ၊ ကန္တာနှင့် သက်အပ်ကုန်၏။ ဟန္တာ၊ ကိလေသာကို
 သတ်တတ်၏။ သော၊ ထိုမြတ်စွာထူးသည်၊ ကတာပိတာဝ၊ ပြုအပ်သည်
 ကိုပြုတော်မူပြီးသည်သာတည်း။ (၁၁)။ ဝိမိတ္တော၊ မျှသော်စိတ်ရှိတော်မူ
 ၏။ သမသမော၊ တူမျှတော်မူ၏။ အသဟာယော၊ အဘော်မရှိ၊ ဒယာ၊ သနား
 တော်မူတတ်၏။ ယသော၊ အကျော်အစောရှိတော်မူ၏။ အတ္ထဒသက္ကော၊
 ကိလေသာကို သတ်တတ်သောထက်နက်ရှိတော်မူ၏။ အကုပော၊ လူလွှား
 ခြင်းမရှိ။ ကတာပိ၊ ပြုကောင်းစွာပိုင်ကိုပြုတော်မူ၏။ ဣသိသတ္တမော၊ ခုနစ်

ဆုမြောက်သောဘုရားဖြစ်တော်မူ၏။ နိတိတ္ထကုသေ။ ကူးမြောက်ပြီးသော
ယုံအားခြင်းရှိတော်မူ၏။ နိမာနော၊ ချအပ်ပြီးသောမာန်ရှိ၏။ အပ္ပမေယျော၊
မနှိုင်းယှဉ်နိုင်။ အနုပမော၊ ဥပမာမရှိ။ သဗ္ဗဝါကျပထာဝရိတော၊ ခပ်သိမ်း
သောစကား၏အကြောင်းကိုလွန်တော်မူ၏။ ဇိနော၊ မြတ်စွာဘုရားသည်။
သစ္စနေယျန္တု၊ သစ္စာအဆုံးနေယျဝံအဆုံးသို့ရောက်တော်မူ၏။ သတ္တ
သာရဝဇေ၊ သတ္တဝါတို့၏အနှစ်ဖြစ်၍မြတ်တော်မူ၏။ တာသ္မိံ၊ ထိုမြတ်စွာ
ဘုရား၌၊ ပဿာဒေါ၊ ကြည်ညိုခြင်းသည်။ အမတာဝဟော၊ အမြိုက်နိဗ္ဗာန်ကို
ပေးတတ်၏။ တာသ္မာ၊ ထိုကြောင့်။ ဗုဒ္ဓေစ၊ ဘုရား၌လည်းကောင်း၊ ဓမ္မေစ၊
တရားတော်၌လည်းကောင်း၊ သံဃေစ၊ သံဃာတော်၌လည်းကောင်း၊ သေဋ္ဌါ၊
ယုံကြည်ခြင်းသည်။ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိ၏။ ” ဝေမာဒီဟိ၊ ဤသို့
သဘောရှိကုန်သော၊ ဂုဏေဟိ၊ ဂုဏ်တို့ဖြင့်။ တိလောကသရေဏုတ္တမံ၊ သုံး
မားသောလောက၏ကိုးကွယ်ရာဖြစ်၍မြတ်တော်မူသောမြတ်စွာဘုရားကို၊
ပရိသာမဇ္ဈေ၊ ပရိသာတ်၏အသတ်၌၊ ဝဇ္ဈေန္တော၊ ခြီးမွမ်းလျက်၊ အဟံ၊
ငါသည်။ ဓမ္မကထံ၊ တရားစကားကို၊ အကံ၊ ပြုပြု။ တတော၊ ထိုဘဝမှ၊
ရတော၊ ရတေသည်ရှိသော်၊ အဟံ၊ ငါသည်။ တုသိတေ၊ တုသိတနက်ပြည်
၌၊ မဟာသုခံ၊ ကြီးစွာသောချမ်းသာကို၊ အနုဘောတွာ၊ ခံစား၍၊ တတော၊
ထိုတုသိတာနတ်ပြည်မှ၊ ရတော၊ ရတေသည်ရှိသော်၊ မနုဘောသုလူ၊
ပြည်၌၊ ဇာတော၊ ဖြစ်၏။ သုဂန္ဓိတော၊ ကောင်းသော ရန်ရှိသည်။
ဟောမိ၊ ဖြစ်ရ၏။ မုခဂန္ဓောစ၊ ခံတွင်းအနံ့သည်လည်း၊ နိဿာသော၊ မ
ကောင်းသည်မရှိမေ၊ ငါ၏။ ဒေဟဂန္ဓော၊ ကိုယ်အနံ့သည်။ တထေဝ၊ ထိုအ
တူသာတည်း၊ သောဝဂန္ဓောစ၊ ထိုအနံ့သည်လည်း၊ သတတံ၊ အမြဲမေ၊ ငါ
အား၊ သဗ္ဗဂန္ဓော၊ ခပ်သိမ်းသောအနံ့သည်သာလျှင်၊ ဟောတိ၊ ဖြစ်၏။
မယှံ၊ ငါ၏။ မုခဂန္ဓော၊ ခံတွင်းအနံ့သည်။ ပရုဗ္ဗလစမ္ပကော၊ ပရုမာန်စကား
နံ့ရှိ၏။ သဒါ၊ အခါခပ်သိမ်း၊ ပရိသန္တော၊ ပရိသာတ်၏အဆုံးတိုင်အောင်၊ ဝါတိ
ထိုင်၏။ မေ၊ ငါ၏။ သရိရောစ၊ ကိုယ်သည်လည်း၊ တထေဝ၊ ထိုအတူသာ
လျှင်တည်း။ ဂုဏထဝယာ၊ ဂုဏ်ကိုခြီးမွမ်းခြင်း၌ထိုက်တော်မူသော
မြတ်စွာဘုရားအား၊ ဇေန္တု၊ ထွန်းကောက်ပတော်မူသော၊ ပရုတ္တုတံ၊ မဖြစ်
ဖူးပြီသော၊ တံသဗ္ဗံ၊ ထိုအလုံးစုံကို၊ ဝဏ္ဏယိသံ၊ ခြီးမွမ်းအံ့။ သဗ္ဗေ၊ အလုံးစုံ
သောသင်တို့သည်။ ဧကဂ္ဂမနုသာ၊ တည်ကြည်သောစိတ်ရှိကုန်သည်ဖြစ်၍၊
မေ၊ ငါ၏။ ဝစနံ၊ စကားတော်ကို၊ သုဏာထ၊ နာကြကုန်သော။ ဗုဒ္ဓဿ၊
မြတ်စွာဘုရား၏။ ဂုဏံ၊ ကျေးဇူးတော်ကို၊ ဝတွာနံ၊ ပြောဆိုသောကြောင့်။

ဟိတာယစ၊ အကျိုးစီးပွား၌လည်း၊ သဒိသံ၊ သူနှင့်တူသည်၊ နဝဟောတိ၊ မဖြစ်၊ သဗ္ဗတ္ထ၊ အလုံးစုံသောဘဝတို့၌၊ သုခိတေမ၊ ချမ်းသာသည်၊ ဟောမိ ဖြစ်၏၊ သံစော၊ သံစာတော်သည်၊ ဝိရသမာယုတော၊ ရဲရင့်သောသဘော နှင့်ယှဉ်တော်မူ၏၊ ယသသမိ၊ အခြံအရံအကျော်အစောရှိတော်မူ၏၊ သုခိ တော၊ ချမ်းသာတော်မူ၏၊ ကန္တော၊ နှစ်သက်တော်မူ၏၊ ဇုတိမာ၊ အရောင်ရှိ တော်မူ၏၊ ဝိယဒသိနော၊ ချစ်ဖွယ်ကိုမြင်တွေ့ရှိ၏၊ ဝတ္တာ၊ ဆိုတတ်၏၊ အပရိ တုတောစ၊ သူတပါးတို့သည်လည်းမနှိပ်စက်နိုင်၊ နိဒ္ဒေါသော၊ အပြစ်မှကင်း ၏၊ တထာ၊ ထိုမှတပါး၊ ပညဝ၊ ပညာရှိ၏၊ ဗုဒ္ဓဘတ္တိနော၊ ထုရားကို ဆည်းကပ်သောသူ၏၊ အာယု၊ အသက်သည်၊ ဝိတေစ၊ ကုန်သော်လည်း၊ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို၊ သုလတံ၊ ရလွယ်၏၊ တေသံ၊ ထိုတရားတို့၏၊ ဟေတု၊ အ ကြောင်းကို၊ ယတောတထံ၊ ဟုတ်မှန်သည်အတိုင်း၊ ပဝက္ခာမိ၊ ဆိုအံ့၊ တံ၊ ထိုစ ကားကို၊ သုတာထ၊ နာကြကုန်လော့၊ ဣန္ဒြိယံ၊ ငြိမ်သက်တော်မူသော၊ ယသံ၊ ကျော်စောတော်မူသော၊ ဘဂဝတော၊ မြတ်စွာထုရားအား၊ ဝိမိနာ၊ ထူးသောအစီရင်ဖြင့်၊ အဟံ၊ ငါသည်၊ အထိဝါဒယံ၊ မြီးမွှပ်လျက်၊ တတ္ထ တတ္ထ၊ ထိုထိုဘဝ၌၊ ဥပပန္နောမိ၊ မြစ်ရသော်လည်း၊ အဟံ၊ ငါသည်၊ တေန၊ ထိုကောင်းမှုကြောင့်၊ ယသသမိ၊ အခြံအရံအကျော်အစောရှိသည်၊ ဟောမိ၊ ဖြစ်ရ၏၊ ဒုက္ခသန္တကရံ၊ ဒုက္ခ၏အဆုံးကိုပြုတော်မူတတ်သော၊ ဗုဒ္ဓံ၊ မြတ်စွာထုရားကို ဆည်းကောင်း၊ ဓမ္မသန္တမသင်္ခတံ၊ တရားတော်၏ငြိမ် သက်ခြင်းကို၊ ဝတ္ထုယံ၊ မြီးမွှပ်သောကြောင့်၊ သုခိတော၊ ချမ်းသာခြင်းသို့ ရောက်သည်၊ အာထိံ၊ ဖြစ်ပြီ၊ တထော၊ ထိုကောင်းမှုကြောင့်၊ သတ္တာနံ၊ သတ္တ ဝါတို့အား၊ သုခိတော၊ ချမ်းသာစေ၏၊ ဗုဒ္ဓဿ၊ မြတ်စွာထုရား၏၊ ဂုဏံ၊ ကျေးဇူးတော်ကို၊ ဝဒန္တော၊ ဆိုလျက်၊ ဗုဒ္ဓဝိတိသမာယုတော၊ ထုရားအား နှစ်သက်ခြင်းနှင့်ယှဉ်၏၊ သကန္တိ၊ ဝိမိနှစ်သက်၏၊ ပရကန္တိ၊ သူကိုနှစ်သက် စေ၏၊ တေန၊ ထိုကောင်းမှုကြောင့်၊ ကန္တိမာ၊ နှစ်သက်ခြင်းရှိသည်၊ အာ ထိံ၊ ဖြစ်ပြီ၊ ဇိနော၊ မြတ်စွာထုရားသည်၊ တေတိတ္ထိကာကိတ္ထေ၊ ထိုတိတ္ထိ ဖြင့်ငြိမ်းသောလောက၌၊ ကုတိတ္ထိယေ၊ မှားသောမိတ္တတိတ္ထိတို့ကို၊ အဘိတု ယု၊ ထွမ်းမိုး၍၊ ဂုဏံ၊ ဂုဏ်ကျေးဇူးကို၊ ဝဒန္တော၊ ဆိုလျက်၊ နာယကံ၊ မြတ် စွာထုရားကို၊ ဇောကေထိံ၊ ထွန်းပစေပြီ၊ တထော၊ ထိုကြောင့်၊ ဇုတိမာ၊ အ ရောင်ရှိတော်မူ၏၊ ဇေနဿာပိ၊ လူအပေါင်းအားလည်း၊ ဝိယကာရံ၊ ချစ်ဖွယ် ကိုပြုပြီ၊ သမ္မုဒ္ဓဿ၊ မြတ်စွာထုရား၏၊ ဂုဏံ၊ ကျေးဇူးကို၊ ပဒံ၊ ဆိုသော၊ အဟံ၊ ငါသည်၊ သရဒေ၊ တန်ဆောင်ရမ်းလှ၍၊ သသကောဝ၊ လက္ခသို့၊ တေန၊ ထို

ကောင်းမှုကြောင့်၊ ပိယဒဿနောချစ်အပ်သည်ကိုမြင်လေ့ရှိသည်။ အထိ၊
 ဖြစ်ပြီ။ အဟံ၊ ငါသည်၊ ယဘာသတ္ထိဒုသေန၊ အကြင်သတ္ထိရှိသည်၏အ
 စွမ်းအားဖြင့်၊ သဗ္ဗဝါစာပီ၊ အလုံးစုံသောစကားတို့ဖြင့်၊ သန္တဝိ၊ ပြီးပွမ်းပြီ၊
 ဘောန၊ ထိုကောင်းမှုကြောင့်၊ ဝီသော၊ စကားကိုအစိုးရသော၊ ဝိဝိတ္တပဗ္ဗာ
 နဝါ၊ ဆန်းကြယ်သောပညာရှိ၏။ ယေဗာဏာအကြင်ရိက်သောသူတို့
 သည်၊ ဝိမတံ၊ ယုံမှားခြင်းသို့၊ ပတ္တာ၊ ရောက်ကုန်၏။ မဟာဓုနိ၊ မြတ်စွာတု
 ရားကို၊ ပရိဘောန္တိ၊ နှိပ်စက်ကုန်၏။ သဗ္ဗေန၊ သတောအားဖြင့်၊ တော၊ ထိုသူ
 ရိက်တို့ကို၊ နိဂ္ဂဟိ၊ နှိပ်ပြီ။ ဘောန၊ ထိုကောင်းမှုကံကြောင့်၊ အဟံ၊ ငါသည်၊
 ပရိဘူတော၊ သူတပါးကိုနှိပ်စက်ခြင်းသည်၊ နဟောတိ၊ မဖြစ်။ ဗုဒ္ဓဗ္ဗေန၊
 တုရားကိုပြီးပွမ်းခြင်းဖြင့်၊ သတ္တာနံ၊ သတ္တဝါတို့အား၊ အဟံ၊ ငါသည်၊ ကိလေ
 သာ၊ ကိလေသာတို့ကို၊ အပနေသိ၊ ဖယ်ပြီ။ တဿကမ္မဿ၊ ထိုကံ၏၊ ဝါဟ
 သာ၊ အစွမ်းကြောင့်၊ နိက္ကိလေသမနော၊ ကိလေသာမှကင်းသောပိတ်ရှိသည်
 ဟောမိ၊ ဖြစ်ရ၏။ ဗုဒ္ဓါနုဿတိဧဝကော၊ ဗုဒ္ဓါနုဿတိကိုဟောသောသူ
 သည်၊ သောတုနံ၊ နာကုန်သောသူတို့၏။ ဧဗ္ဗိ၊ ကြီးပွားခြင်းကို၊ အဇနိ၊ ဖြစ်
 စေပြီ။ ဘောန၊ ထိုကောင်းမှုကြောင့်လည်း၊ သပညော၊ ပညာရှိသည်၊ အာသိ
 ဖြစ်၏။ နိပုဏတ္ထဝိပဿကော၊ သိမ်မွေ့သောအနက်ကိုမြင်လေ့ရှိ၏။ သဗ္ဗာ
 သဝပရိက္ခိဏော၊ အလုံးစုံသော အာသဝေါတရားကုန်ပြီ။ တံတ္ထသံသာရ
 သာဂရော၊ သံသရာသာဂရကိုကူးမြောက်ပြီ။ အနုပါခါနော၊ ထောင်စာမရှိ
 သော၊ သိဝိဝ၊ မီးကဲ့သို့၊ နိဗ္ဗုတိ၊ ပြင်းခြင်းသို့၊ ဝါပုဏ်ဿာမိ၊ ရော့အံ့။ ဣမ
 သ္မိယေဝကပ္ပတ္ထိ၊ ဤဘဒ္ဒကမ္ဘာ၌သာလျှင်၊ အဟံ၊ ငါသည်၊ ယံဇိနံ၊ အကြင်
 မြတ်စွာတုရားကို၊ သန္တဝိ၊ ပြီးပွမ်းပြီ၊ တဘော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ နုဂ္ဂ
 တိ၊ နုဂ္ဂတိဘဝကို၊ နာဘိ၊ အနာမိ၊ မထိစာဘူး၊ ဣဒံပလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓ
 ဝတ္ထုဿ၊ တုရားကိုပြီးပွမ်းခြင်း၏၊ ပလံ၊ အကျိုးတည်း။ မယျံ၊ ငါသည်၊
 ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဟာရ၊ မိ
 နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊
 ကောင်းသော လာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ဂတံ၊
 ပြုအပ်ပြီ။ ဝိတသော၊ လေးပါးကုန်သော၊ ပရိသန္တိဒါစ၊ ပရိသန္တိဒါ
 တို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ဂတံ၊ ပြုအပ်ပြီ။
 ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ သုဂန္ဓေ၊ ထေ
 ရော၊ သုဂန္ဓမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊
 ရွတ်ဆိုတော်မူပြီ။ ဣတိဣပိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်

အစဉ်ဖြင့်၊ သုဂန္ဓတ္ထေရဿ၊ သုဂန္ဓမထေရ်ဏိ၊ ဒသမံ၊ ဆယ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

ဥဒါနံ၊ ဥဒါနံကား၊ တိဏဒေါ၊ တိဏဒါယကမထေရ်၊ မဉ္ဇဒေါစေတ၊ မဉ္ဇဒါယကမထေရ်၊ သရဏံ၊ သရဏဂမနိယမထေရ်၊ အတ္တဉ္စနဒေါ၊ အတ္တဉ္စနဒါယကမထေရ်၊ သုပဒုခ၊ သုပဒုဒါယကမထေရ်၊ ဒဏ္ဍဒါယိစ၊ ဒဏ္ဍဒါယကမထေရ်၊ နေယပုဒိဘမေဝစ၊ ဂိရိနေသပုဂ္ဂိယမထေရ်၊ ဗောဓိသဗ္ဗန္ဓကော၊ ဗောဓိသဗ္ဗန္ဓက မထေရ်၊ မဏ္ဍော၊ အာမဏ္ဍပလဒါယက မထေရ်၊ ဒသမော၊ ဆယ်ခုမြောက်သော၊ သုဂန္ဓော၊ သုဂန္ဓမထေရ်၊ ဣန္ဒြိဝဂ်န္တံ၊ သဗ္ဗသော၊ ခပ်ထိမ်းသောအပြားအားဖြင့်၊ ဂဏိတာ၊ ရေတွက်အပ်ကုန်သော၊ ဂါထာ၊ ဂါထာတို့သည်၊ သတေဝီသံ၊ နှစ်ဆဲ သုံးဂါထာနှင့်တကွ၊ သတံ၊ တခုသည်၊ ဟောတိ၊ ဖြစ်၏။ ဧတပညာသမော၊ ငါးဆဲ သုံးခုမြောက်သော၊ တိဏဒါယကဝဂ္ဂေါ၊ တိဏဒါယကဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးပြီ။ ။

၅၄-ကပ္ပာသနဝဂ်-၅၃၃-မဟာကပ္ပာယနတ္ထေရအပဒါနံ၊

ပရိရတ္တရောနာမ၊ ပရိရတ္တရအမည်ရှိသော၊ ဇိနော၊ မာရ်ငါးပါးကိုအောင်တော်မူသော၊ အနေဇော၊ တဏှာကင်းတော်မူသော၊ အဇိတံ၊ ဇယော၊ အောင်ခံနိုင်သောရန်ကို အောင်တော်မူသော၊ နာယကော၊ မြတ်စွာထုရားသည်၊ ဣတော၊ ဤဘဒ္ဒကပ္ပာယနတ္ထေရ်၊ ကပ္ပာယနံ၊ ကပ္ပာတို့၏၊ သတသဟသော၊ တထိန်းထက်၌၊ ဥပဗ္ဗိ၊ ပွင့်တော်မူ၏။ ဝိနော၊ လုံ့လရှိတော်မူ၏။ ကမထပတ္တက္ခော၊ ကြာညီပွင့်ချင်နှင့်တူသောမျက်စိရှိတော်မူ၏။ သသင်္ဂတိမဏ္ဍနနော၊ လပြည့်ဝန်းနှင့်တူသောစင်ကြယ်သောမျက်နှာရှိတော်မူ၏။ ကနကစစလတာကာသော၊ ရွှေတောင်နှင့်တူတော်မူ၏။ ဓုပိဒိတ္တိသမပ္ပတော၊ နေ၏အရောင်နှင့်တူတော်မူ၏။ သတ္တနေတ္ထမနေဟာရိ၊ သတ္တဝါတို့၏မျက်စိနှလုံးကို အောင်တော်မူတတ်၏။ ဝရလက္ခဏာသုသိတော၊ မြတ်သောလက္ခဏာတော်တို့ဖြင့်တန်ဆာဆင်အပ်၏။ သဗ္ဗဝါကျပထာတိတော၊ အလုံးစုံသောစကားအကြောင်းကိုလွန်တော်မူ၏။ မနုဇာမရသက္ကတော၊ လူနတ်တို့သည်ပူဇော်အပ်၏။ သတ္တေ၊ သတ္တဝါတို့ကို၊ ဗောဓိသံ၊ သဗ္ဗာလေးပါးတရားကိုထိစေတတ်သော၊ သဗ္ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ ဝါဂိသော၊ စကားကိုအပိုချတော်မူ၏။ မရုဓဿရော၊ သားသားသောအသံရှိတော်မူ၏။ ကရုဏာနိဗ္ဗသန္တာနော၊ ကရုဏာဖြင့်ဖွဲ့အပ်သောစိတ်တော်အစဉ်ရှိတော်မူ၏။ ပရိသာ

သု၊ ပရိ သတ်တိန္ဒြ၊ ဝိသာရဒေါ၊ ရဲရင့်တော်မူ၏။ ။ စတုသတ္တပထဟိတံ၊ သတ္တဘေးပါးနှင့်စပ်သော၊ မရရှိမည့်၊ သာယာသောတရားတော်ကို၊ ဒေသောတိ၊ ဘေးတော်မူ၏။ မောဟပင်္ကဒိ၊ မောဟတည်းဟူသောညွှန်၌၊ နိမ္မိတုဂ္ဂေနစ် မြှောက်ကုန်သော၊ ပါဏိနေ၊ သတ္တဝါတို့ကို၊ သမုဒ္ဓရတိ၊ ထုတ်ဆယ်ကယ်ကင်းတော်မူ၏။ ။ ဟဒါ၊ ထိုအခါ၌၊ ဧကဝေရာ၊ တယောက်ထည်းကျင့်သော၊ ဟိမာဝါသယော၊ ဟိမဝန္တာ၌နေသော၊ တာပယော၊ ရသေ့သည်။ ဟုတ္တာ၊ ဖြစ်၍၊ နာဘသ၊ ကောင်းကင်ဖြင့်၊ မာနုသံသောကံ၊ လူတို့နေရာသို့၊ ဝတ္ထန္တော၊ သွားသည်ရှိသော်၊ ဇိနံ၊ မြတ်စွာတရားကို၊ အဒ္ဓသံ မြင်ပြီ။ ။ တသ၊ ထိုမြတ်စွာတရား၏၊ သန္တိကံ၊ အထံတော်သို့၊ ဥဇေစ္စ၊ ကပ်၍၊ ဓမ္မဒေသနံ၊ တရားဒေသနာတော်ကို၊ အသေသယံ၊ ကြားနာရပြီ၊ မယာ၊ ဝါသည်၊ သံဝိက္ခန္ဓာ၊ အကျဉ်းအားဖြင့်၊ ဝုတ္တံ၊ ဟောသောတရားကို၊ ဝိတ္ထာရေန၊ အကျယ်အားဖြင့်၊ ပကာသယံ၊ ပြုချက်၊ မရှိသံ၊ ပရိသတ်ကိုထည်းကောင်းမပွ၊ ဝါတရားကို၎င်း၊ အသံ ကစ္စာယနေဒ၊ ဤကစ္စာယနသည်၊ ယထာ၊ အကြွင်းအမြင်းအရာဖြင့်၊ တောသယတိ၊ နှစ်သက်၍၊ ကထာ၊ ထိုအမြင်းအရာဖြင့်၊ အဟံ၊ ဝါသည်၊ ဧဝံဝိခံ၊ ဤသို့သဘောရှိသော၊ အညံ၊ ကစ္စာယန ဟုန်းမှ တပါးသော ကိစ္စ၊ ကရံထေယာတံသော၊ သာပကံ၊ တပည့်သားတော်ကို၊ နုပသယာမိ၊ မမြင်၊ တသ္မာ၊ ထို့ကြောင့်၊ ဧထဒစ္စေ၊ ဧတဒစ်အရာ၌၊ ဝေဇေသောကစ္စာယနေဒ၊ ဤကစ္စာယနသည်၊ အစ္စဂါ၊ မြတ်၏၊ ဝိတ္ထုဝေ၊ ရဟန်းတို့၊ တုဗ္ဗေသင်တို့သည်၊ ဧဝံ၊ ဤသို့၊ ဝေဇေထ၊ မှတ်ကြကုန်သော၊ ဣတံ၊ ဤသို့၊ ဝိရေသ၊ ကြီးသောလုံ့လရှိသော၊ သာဝကဿ၊ တပည့်သားတော်၏၊ မဟာဝုဏံ၊ ကြီးသောကျေးဇူးကို၊ ဝတ္ထုယန္တဿ၊ မြီးမွမ်းတော်မူသောမြတ်စွာတရား၏၊ ဒေသနံ၊ တရားတော်ကို၊ အသေသယံ၊ ကြားပြီ။ ။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ဝါသည်၊ မနောရမံ၊ နှလုံးမွေ့လျော်တွယ်ရှိသော၊ ဝါကျံ၊ စကားကို၊ သုတွာ၊ ကြား၍၊ ဝိမှိတော၊ ရွှင်သည်၊ ဟုတွာ၊ ဖြစ်၍၊ ဟိမဝန္တာ၊ ဟိမဝန္တာသို့၊ ဝပိတွာန၊ သွား၍၊ ဝုပ္ပသဉ္ဇယံ၊ ပန်းအရကို၊ အာဟိတွာ၊ ဆောင်၍၊ လေဝကသရဏံ၊ မြတ်စွာတရားကို၊ ပူဇေတွာ၊ ပူဇော်၍၊ တံဋ္ဌာနံ၊ ထိုကစ္စာယနရဟန်း၏အရာကို၊ အဘိပတ္တယံ၊ ဆုတောင်းပြီ၊ တဒါ၊ ထိုတောင်းသောအခါ၌၊ မမ၊ ဝါ၏၊ အာသယံ၊ အလိုကို၊ ဥတွာ၊ သိတော်မူ၍၊ သရဏဉ္စဟော၊ ရာဂနှင့်တကွသော ကိလေသာကိုစွန့်တော်မူပြီးသော မြတ်စွာတရားသည်၊ ဗျာကဿိ၊ ကြားတော်မူ၏။ ။ နိဒ္ဒန္တကနကတ္တစံ၊ ဦးသစ်သောရွှေနှင့်တူသောအခေါ်တော်မူ၏။ ဥဒ္ဓုဂ္ဂဏာမံ၊ ရွှင်သောအမွှေးရှိ၏၊ ဝိဏံသံ၊ ပြည့်မြိုးသောပရုံးရှိ၏။

၅၄-ကမ္ဘာယနဝဂ်-၅၃၃-မဟာကမ္ဘာယနပထဝ္ထေရအပဒါနိ၊ ၃၈၇

အစလံ၊ မတုန်မထွပ်၊ ပံဗ္ဗလိ၊ လက်အုပ် ချီလျက်၊ မြိတံ၊ တည်သော၊
ဟာသံ၊ ရွှင်သော၊ သုပုဏ္ဏနထနံ၊ အလွန်ပြည့်သော မျက်စိရှိသော၊ ဗုဒ္ဓ
ဝဏ္ဏဂတာသယံ၊ မြတ်စွာဘုရား၏ ဝေဇ္ဇာဇူးတော်စွဲရောက်သော အလုံရှိ
သော၊ ဓမ္မဇံ၊ တရားကြောင့် ဖြစ်သော၊ ဥဂ္ဂဟဒယံ၊ တက်သော စိတ်ရှိ
သော၊ အမတာသိတ္တသံန္နိတံ၊ အမြိုက်နေသွန်းသည်နှင့်တူတော်မူသော၊
တေံဣသိဝရံ၊ ထိုရသေ့ မြတ်ကို၊ ပဿထ၊ မြင်သော၊ ကမ္ဘာယနသ၊
ကမ္ဘာယန၏၊ ဂုဏံ၊ ကျေးဇူးကို၊ သုတုဒါကြွား၍၊ တံဋ္ဌာနံ၊ ထိုအရာကို၊ ပတ္ထ
ယံ၊ တောင့်တလျက်၊ မြီးတော၊ တည်၏၊ အနာဂတမ္ဘိဇာယတ္ထံ၊ သော၊ အခွါ
နေ၊ အစွန့်နှိုးဂေါတမသ မဟာမရနေ၊ ဂေါတမမြတ်စွာဘုရား၏ သာသနာ
တော်စွဲ၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ ဓမ္မေသု၊ သယ်ပါးသော တရားတို့စွဲ၊
ဒါယာဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သော တရားဖြင့်ဖြစ်သည်၊
ဓမ္မနိဋ္ဌိတော၊ တရားသည် ဖန်ဆင်းအပ်သည်၊ ဟုတ္တာ၊ ဖြစ်၍၊ နေမေန၊ အမည်
အားဖြင့်၊ ကမ္ဘာနောနာမ၊ ကမ္ဘာန အမည်ရှိသော၊ ပတ္ထုသာဝကော၊ တရား
တပည့်သားသည်၊ ဟောသတိ၊ ဖြစ်သတ္တံ့၊ ဗဟုသုတော၊ များသော
အကြားအမြင်ရှိ၏၊ မဟာဥာဏိ၊ မြတ်သောဥာဏ်ရှိ၏၊ မရနေ၊ မြတ်စွာဘုရား
၏၊ အဓိပ္ပါယ်ဝိနိ၊ အလိုကို သိစေ့ရှိ၏၊ မဟာ၊ ဝါသည်၊ အယံ၊ ဤရသေ့ကို၊
ယထာ၊ အကြင်အခြင်းအရာဖြင့်၊ ဗျာကတော၊ ကြားအပ်၏၊ တံဋ္ဌာနံ၊ ထို
အရပ်သို့၊ ပါဂုဏိသတိ၊ ရောက်သတ္တံ့၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတ
သဟဿကပ္ပေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ တဒါ၊ ထိုအခင်း၌၊ ယံကမ္ဘံ၊ အကြင်
အမှုကို၊ အကမိ၊ ပြုပြီ၊ တတော၊ ထိုအခါမှ၊ ပထတိ၊ စ၍၊ ဒုဂ္ဂတိ၊ ဒုဂ္ဂတိဘဝ
ကို၊ နာဘိဇာနာမိ၊ မသိစဘူး၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ တရား
ကိုပန်းပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ ဒေဝဇ္ဇာနုတ်ပြည်၌လည်း
ကောင်း၊ အထ၊ ထိုမြို့၊ မာနုသေ၊ လူ့ပြည်၌လည်းကောင်း၊ ဒုဝေဓဝေ၊ နှစ်
ပါးသောဘဝ၌၊ သံသရာမိ၊ ကျင်သည်ရ၏၊ အညံ၊ တပါးသောဂတိ၊ ဂတိ
သို့၊ နဝတ္ထာမိ၊ မသွားရ၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ တရားကို
ပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ ဓတ္တိယေစ၊ မင်္ဂလျိုး၌လည်းကောင်း၊
အထ၊ ထိုမြို့၊ ပြာဟူဇောစ၊ ပုဏ္ဏားမျိုး၌လည်းကောင်း၊ ဒုဝေဓဝေ၊ နှစ်ပါး
သောအမျိုး၌၊ ပဇာယာမိ၊ ဖြစ်ရ၏၊ နိဝေဓဝေ၊ ယုတ်သောအမျိုး၌၊ နဇာ
ယာမိ၊ မဖြစ်ရ၊ ဣဒံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ၊ တရားကိုပူဇော်ခြင်း
၏၊ ဖလံ၊ အကျိုးတည်း၊ ဣဒါနိ၊ ယခုအခါ၌၊ ပတ္ထိမေစဘဝေ၊ အဆုံးစွန်
သောဘဝ၌လည်း၊ ဥဇ္ဇေနိယေပုဒေ၊ ဥဇ္ဇေနိပြည်၌၊ သဝဏ္ဏဿ၊ ကြမ်းတနိုး

ခြင်းရှိသော၊ ပစ္စေကတဿ၊ ပစ္စေကတမင်း၏၊ ပုရောဟိတ၊ ဒီဇာဝိတော၊ ပုရော
 ဟိတ်ပုတ္တားနှင့်စပ်သည်ဖြစ်၍၊ ဇာတော၊ ဖြစ်၏၊ တိရိစ္ဆာန်ဝတ္ထုဿ၊ တိရိစ္ဆာန်
 ပုတ္တား၏၊ ပုတ္တော၊ သားတည်း၊ နိဂုဏော၊ သိမ်မွေ့သောပညာရှိ၏၊ ပေဒပါ
 ခုဂ္ဂ၊ ဗေဒင်သုံးကျမ်းဆုံးချိမ်းရောက်၏၊ မာတာစ၊ အမိသည်ကား၊ စန္ဒိမာနာ
 န၊ စန္ဒိမာမည်၏၊ အာ၊ ဝါသည်၊ ဝရတ္တစော၊ မြတ်သောရွှေအဆင်းနှင့်တူ
 သောအရေရှိသည်ဖြစ်၍၊ ကစ္စာနော၊ ကစ္စာယနမည်၏၊ ဗုဒ္ဓဿ၊ မြတ်စွာ
 ထူးရားကို၊ ဝိသံသနတ္ထံ၊ စုံစမ်းခြင်းငှါ၊ ဘူမိပါလေန၊ ပစ္စေကတမင်းသည်၊
 ပေသိတော၊ စေအပ်သည်ဖြစ်၍၊ မောက္ခပုခစ္ဆါရံ၊ နိဗ္ဗာန်တံခါးသဘွယ်ဖြစ်
 တော်မူသော၊ ဂုဏသဗ္ဗယံ၊ ဂုဏ်အရဖြစ်တော်မူသော၊ နာယကံ၊ မြတ်စွာ
 ထူးရားကို၊ ဒိသ္မာ၊ မြင်၍၊ ဂတိပကံ၊ ပိသောသနံ၊ ဂတိတည်းဟူသောညွှန်ကို
 ခြောက်သွေ့စေတတ်သော၊ ဝိမလံ၊ အညစ်အကြေး ကင်းသော၊ ပါကျံ၊
 စကားတော်ကို၊ သုတွာစ၊ ကြားနာရ၍ထည်း၊ သေသေဟိ၊ ငါ့ကြွင်းကုန်
 သော၊ သတ္တဟိ၊ ရုနစ်ယောက်ကုန်သောအစောတို့နှင့်၊ သဟ၊ တကွ၊ သန္တံ၊
 ငြိမ်သက်သော၊ အမတံ၊ နိဗ္ဗာန်သို့၊ ပါဂုဏိံ၊ ရောက်ပြီ၊ သုဂတဿ၊
 မြတ်စွာထူးရား၏၊ မဟာမတေ၊ မြတ်သောအယူ၍၊ အဓိပ္ပါယ်ဝိနု၊ အလိုကို
 သိသည်၊ ဇာတော၊ ဖြစ်၏၊ ဇေတဒဂ္ဂေစ၊ ဇေတဒဂ္ဂအရာ၌ထည်း၊ ဣဒိတော၊ ထား
 အပ်၏၊ သုသမိဒ္ဓမာနောရထော၊ အလွန်ပြည့်စုံသောနှလုံးအလိုရှိ၏၊ မယှံ၊
 ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာပိတာ၊ ဗုဒ္ဓံ၊ မြှောက်အပ်ကုန်၏၊ သ
 ဗ္ဗေ၊ အဆုံးရုံကုန်သော၊ ဘဝါ၊ ဘဝတို့ကို၊ သမူဟ၊ တားပယ်နှုတ်အပ်ကုန်ပြီ၊
 နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဆေတွာ၊ ဖြတ်၍၊ ဝိဟရ
 တိ၊ ဣဝ၊ နေသကဲ့သို့၊ အနာသဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟရမိ၊ နေရ၏၊ ဇေ
 ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာ
 ခြင်းသည်၊ အာသိ၊ ဖြစ်၏၊ မမ၊ ငါသည်၊ ဗုဒ္ဓဿ၊ မြတ်စွာထူးရား၏၊ သန္တိကေ၊
 အထံတော်၌၊ တံသောဝိဇ္ဇာ၊ သုံးပါးသောဝိဇ္ဇာတို့သို့၊ အနုပုတ္တော၊ အစဉ်
 ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာထူးရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ပြုအပ်ပြီ၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိ
 ဒါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိမောက္ခာပိစ၊ ဤဝိ
 မောက္ခတို့ကိုလည်းကောင်း၊ ဆဇ္ဇာဘိညာစ၊ ခြောက်ပါးသောအဘိညာဉ်
 တို့ကိုလည်းကောင်း၊ သန္တိကတော၊ မျက်မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်
 စွာထူးရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့
 လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ မဟာကစ္စာယနောထေ

၅၄-ကဏ္ဍယနဝဂ်-၅၃၃-မဟာကဏ္ဍယနဝဂ္ဂေယျရအပဒါနံ၊ ၃၀၆

ရော၊ မဟာကဏ္ဍယန မထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာထိတ္ထ၊ ရွတ်ဆိုတော် မူပြီ။ ဣတိဣဒိနာ နုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက် အစဉ်ဖြင့်၊ မဟာ ကဏ္ဍယနဝဂ္ဂေယျရဿ၊ မဟာကဏ္ဍ ယနမထေရ်၏၊ ပဋ္ဌဝံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်။ သမတ္ထံ၊ ပြီးပြီ။

၅၄-ကဏ္ဍယနဝဂ်-၅၃၄-ဝတ္ထထိတ္ထေရအပဒါနံ၊

ဣတော၊ ဤဘဒ္ဒကဏ္ဍာမှ၊ သထသဟဿာဒိကပ္ပေ၊ ကဏ္ဍာတထိန်းထက်၌၊ နာယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့သော်တော်မူတတ်သော၊ အနောမနာ မော၊ မယုတ်မာသောအမည်ရှိတော်မူသော၊ အမိတော၊ မနှိုင်းယှဉ်အပ် သော၊ နာမေန၊ အမည်အားဖြင့်၊ ပဒုရုတ္တရော၊ ပဒုရုတ္တရဖြစ်စွာထုရားသည်။ ဥပ္ပဇ္ဈိ၊ ပွင့်တော်မူ၏။ ပဒုမာကာရဝဒေနာ၊ ပဒုမာကြာနှင့်တူတော်မူ သောမျက်နှာရှိတော်မူ၏။ ပဒုမာမလာသုတ္တဝါ၊ ပဒုမာကဲ့သို့အညစ်အကြေး ကင်းသောအရေရှိတော်မူ၏။ ပဒုမာ၊ ပဒုမာသည်၊ တောယေန၊ ရေနှင့်၊ အနုပ လိတ္တံယထာ၊ မလိမ်းကျံသကဲ့သို့၊ လောကေန၊ လောကနှင့်၊ အနုပလိတ္တော ဝ၊ မလိမ်းကျံသည်သာတည်း။ ဝီရော၊ လုံ့ထရှိတော်မူ၏။ ပဒုမပတ္တ ကော၊ ပဒုမာပွင့်ချင်နှင့်တူသောမျက်စိရှိတော်မူ၏။ ပဒုမံ၊ ပဒုမာကြာသည်။ ကန္တံယထာ၊ နှစ်သက်ဖွယ်ရှိသကဲ့သို့၊ ကန္တောဝ၊ နှစ်သက်ဖွယ်ရှိသည်သာ လျှင်တည်း။ ပဒုရုတ္တရဂန္တောဝ၊ ပဒုမာရန်နှင့်တူသောမြတ်သောရန်ရှိတော် မူ၏။ တသ္မာ၊ ထိုကြောင့်သော၊ ထိုမြတ်စွာထုရားသည်။ ပဒုရုတ္တရော၊ ပဒု ရုတ္တရမည်တော်မူ၏။ လောကဇေဋ္ဌော၊ လူတို့ထက် ကြီးသည်ဖြစ် ထောက်သည်။ နိဗ္ဗာနော၊ မာန်မရှိ၊ အန္ဓာနံ၊ လူကန်းတို့၏၊ နယနူပမော၊ မျက်စိသ ဖွယ်ဖြစ်၏။ သန္တာဝေသော၊ ငြိမ်သက်သောအသွင်ရှိတော်မူ၏။ ဂုဏ်နိမိ၊ ဂုဏ်တော်၏တည်ရာဖြစ်၏။ ကရုဏာမဟိသမဂရော၊ သရဒ္ဓရာနှင့်တူသော ပညာရှိတော်မူ၏။ မဟာဝီရော၊ ကြီးမြတ်သောလုံ့ထရှိတော်မူသော၊ ဗြဟ္မာသုရသုစရိတော၊ ဗြဟ္မာအသုရာတို့သည်ပူးစပ်အပ်သော၊ သဒေဝမနူ ဇာကိန္တော၊ နတ်နှင့်တကွသောလူတို့ဖြင့်ပြွမ်းသော၊ အနုတ္တမော၊ အထူးမရှိ သော၊ သသေဇဗုဒ္ဓေါ၊ ထိုမြတ်စွာထုရားသည်၊ ကဒါမိ၊ တရံတခါ၊ ဇနမတ္ထေ၊ လူတို့၏အထယ်၌၊ သုဂန္ဓေန၊ ကောင်းသောရန်ရှိသော၊ ဝဒနေန၊ ခံတွင်း တော်ဖြင့်၊ မရုရေန၊ သာယာသော၊ ရှုတေန၊ အသိတော်ဖြင့်ထည်း၊ သဗ္ဗမရိ

သံ၊ အလုံးစုံသောပရိသတ်ကို၊ ရုက္ခယံ၊ နှစ်သက်စေချက်၊ သင်္ကံသာဝကံ၊
 ကိုယ်တော်တပည့်ကို၊ သန္တရိ၊ ခြံမွှမ်းဖြူ၊ ဝတ္ထုသိ၊ ဝတ္ထုသိအမည်ရှိသော၊
 အသံတိက္ခ၊ ဤရဟန်းသည်၊ သဒ္ဓါမိရတ္တာယထာ၊ ယုံကြည်သဖြင့်လုံး
 သွင်းသကဲ့သို့၊ သုမတိယထာ၊ ပညာရှိသကဲ့သို့၊ မမ၊ ဝါဘုရားအား၊ ဒသာန
 ထာသသော၊ ရှုခြင်းငှါအလိုရှိသော၊ အညော၊ တပါးသော၊ ကောဒိသော၊ ဤ
 သို့သဘောရှိသောရဟန်းသည်၊ နတ္ထိ၊ မရှိ၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ဝါသည်၊
 ဟံသာဝတိယာ၊ ဟံသာဝတီအမည်ရှိသော၊ နဂဇေ၊ မြို့၌၊ ဖြာဟူဟာတြိ၊ ဇော၊
 ဝုတ္ထာ၊ ဤသားသည်၊ ဟုတွာ၊ ဖြစ်၍၊ တံဝါကျံ၊ ထိုမြတ်စွာဘုရားစကား
 တော်ကို၊ သုဘွာပပန၊ ကြား၍လည်း၊ တံဋ္ဌာနံ၊ ထိုအရာကို၊ အဘိရောစယိ
 နှစ်သက်ဖြူ၊ အိသာကံ၊ တပည့်သားနှင့်တကွ၊ ဝိမလံ၊ အညစ်အကြေးကင်း
 သော၊ တံဘထာဝတံ၊ ထိုမြတ်စွာဘုရားကို၊ နိမန္တေဟွာ၊ ပင့်တိတ်၍၊ သတ္တာ
 ဟံ၊ ခုနစ်ရက်ပတ်သုံး၊ ဘောဇယိတွာန၊ ကျွေးမွေး၍၊ တဒါ၊ ထိုအခါ၌၊
 နုသောတိ၊ ဝုဆိုးတို့ဖြင့်၊ အတ္ထာဒံယိ၊ ယုးလွှမ်းဖြူ၊ အနန္တဂုဏသာဂဇေ၊
 အသုံးမရှိသောဂုဏ်တော်သရဒ္ဓရာ၌၊ နိမုဂ္ဂေါ၊ နှစ်သည်ဖြစ်၍၊ ဝိတိ၊ သတ္တ
 ဣတ္ထာ၊ ဝိတိဖြင့်ပြည့်သည်ဖြစ်၍၊ တဿ၊ ထိုမြတ်စွာဘုရားအား၊ သိရသော၊
 ဦးဖြင့်၊ ပစ္စုတ္တဘ၍၊ ဣဒံဝစနံ၊ ဤစကားကို၊ အပြိဝံ၊ သျှောက်ဖြူ၊ မုနိ၊ မြတ်
 စွာဘုရား၊ တယာ၊ အရှင်ဘုရားသည်၊ ဣတော၊ ဤနေ့မှာ၊ သတ္တမကော၊ ခုနစ်
 ရက်မြောက်သော၊ ဒိနေ၊ နေ၌၊ ယောသောတိက္ခ၊ အကြင်ရဟန်းသည်၊ သဒ္ဓါ
 ဝတံ၊ သဒ္ဓါဘုရားရှိကုန်သောသူတို့တွင်၊ အဂ္ဂေါ၊ မြတ်၏ဟူ၍၊ သန္တရိတော၊
 ခြံမွှမ်းတော်မူ၏၊ မုနေ၊ မြတ်စွာဘုရား၊ အဘံ၊ အကျွန်ုပ်သည်၊ တာဒိသော၊
 ထိုသို့သဘောရှိသည်၊ ဟောမိ၊ ဖြစ်လို၏၊ ဝေဝံ၊ ဤသို့၊ ဝုတ္ထေ၊ သျှောက်
 အပ်သည်ရှိသော်၊ မဟာဝီရော၊ ကြီးမြတ်သောလုံ့လရှိတော်မူသော၊ အနာဝ
 ရထာဒသာနော၊ အဝိတ်အပင်မရှိသောညာဏ်အမြင်ရှိတော်မူသော၊ မဟာမု
 နိ၊ မြတ်စွာဘုရားသည်၊ ဝရိသာယ၊ ပရိသာတ်၌၊ ဣမံဝါကျံ၊ ဤစကားကို၊
 ဥဒိရေယံ၊ ဖြောက်တော်မူ၏၊ ဝိတမဋ္ဌနိဝါသနံ၊ ဖြေပြစ်သောရွှေသောပု
 ဆိုးကိုဝတ်သော၊ ဟေမဟညောဝိတင်္ဂံ၊ ရွှေလွယ်တင်သောကိုယ်အင်္ဂါ
 ရှိသော၊ ဇနနေတ္ထမနောဟရံ၊ လူတို့၏လုံးကိုဆောင်တတ်သော၊ ဇေတံမာ
 ကာကံ၊ ဤလူဆင်ကို၊ ပဿထ၊ ရှုကုန်သော၊ ဝေသော၊ ဤလူဆင်သည်၊
 အနာဂတဒ္ဓါနေ၊ ထာထတ္တံသောအဓွနိ၌၊ ဂေါတမဿမဟေသိနော၊ ဂေါတ
 မမြတ်စွာဘုရား၏၊ သဒ္ဓါမိရတ္တာနံ၊ ယုံကြည်သဖြင့်လုံးသွင်းကုန်သော
 သူတို့ထက်၊ အဂ္ဂေါ၊ မြတ်သော၊ အဟံသာဝကော၊ ဤတပည့်သည်

ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ ဒေဝဘူတော၊ နတ်ဖြစ်၍ဖြစ်သော် လည်းကောင်း၊
မနုဿောဝါ၊ လူဖြစ်၍ဖြစ်သော်လည်းကောင်း၊ သဗ္ဗသန္တာပဝဇ္ဇိတော၊ ခပ်
သိမ်းသောပူသန်ခြင်းကင်းသည်ဖြစ်၍၊ သဗ္ဗဘောဓပရိဗျူဟော၊ ခပ်သိမ်းသော
စည်းစိမ်နှင့်ပြည့်စုံသည်ဖြစ်၍၊ သုခိတော၊ ချမ်းသာခြင်းသို့ရောက်သည်
ဖြစ်၍၊ သံသရိ သတိ၊ ကျင့်စဉ်လည်းလတ္တံ့၊ အတော၊ ဤသဒ္ဓကမ္ဘာ၌၊ သ
တ သဟသေကဋ္ဌေ၊ ကမ္ဘာတစ်နီးထက်၌၊ ဩက္ကာကကုလသန္တဝေါ၊
ကကိယ၊ ဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမေနာ
မ၊ ဂေါတမအမည်ရှိသော၊ သတ္တံ၊ မြတ်စွာဘုရားသည်၊ လောကေ၊ လောက
၌၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တော၊ ထိုမြတ်စွာဘုရား၏၊ ဓမ္မသု၊ ဆယ်
ပါးသောကရားတို့၌၊ ဒါယာဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သော
ကရားဖြင့်ဖြစ်သည်၊ မဇ္ဈိန္ဒိတော၊ တရားသည်တန်းဆင်းအပ်သည်၊ ဟုတွာ
ဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊ ဝတ္ထလိနာမ၊ ဝတ္ထလိအမည်ရှိသော၊ သတ္တံ၊
သဒဝကော၊ သုရားတစည့်သားသည်၊ ဟေဿတိ၊ ဖြစ်လတ္တံ့၊ တေန
ကမ္မဝိဒ သသေန၊ ထိုကံအထူးကြောင့်လည်းကောင်း၊ စေတနာပဏိမိဟိစ၊
စေတနာဆုတောင်းခြင်းတို့ကြောင့် လည်းကောင်း၊ မာနုသံဒေဟံ၊ လူ၏
ကိုယ်ကို၊ ဗဟိတွာ၊ စွန့်၍၊ ဘာဝတိံ သံ၊ ဘာဝတိံ သာနုတံ ပြည်သို့၊ အဟံ၊
ငါသည်၊ အဝတ္ထိံ၊ သွားပြီ၊ ဘဝါဘဝေ၊ ဘဝကြီးငယ်တို့၌၊ သံသန္တော
ကျင်လည်စွာလည်ရှိသော်၊ သဗ္ဗတ္ထံ၊ အထုံးစုံသောဘဝတို့၌၊ သုခိတော၊ ချမ်း
သာသည်၊ ဟုတွာ၊ ဖြစ်၍၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ အညတဇေ၊ အ
မှတ်မရှိသော၊ ကုလေ၊ အမျိုး၌၊ အဟံ၊ ငါသည်၊ ဇာတော၊ ဖြစ်ရ၏၊ နော
နတသုရမာလံ၊ ဆီဥဆိုင်နှင့်အတူထိုင်မွေ့နူးညံ့သော၊ ဇာတပဏ္ဍဝကော
မလံ၊ ဖြစ်စသစ်ရှက်နှင့်အတူထိုင်မွေ့နူးညံ့သော၊ မန္တံ၊ နှံ့သော၊ ဥတ္တာန
သယနံ၊ ပက်ဆက်အိပ်တတ်ခါမျှဖြစ်သော၊ မံ၊ ငါ့ကို၊ ဝိသေစဘယတဇ္ဇိ
တော၊ ဘီးလူးဘေးမှကြောက်ကုန်သော မိဘတို့သည်၊ မဟေထိဿ၊
မြတ်စွာဘုရား၏ ဗါဒမူလေ၊ ခြေတော်ရင်း၌၊ ဒိနမာနဿ၊ မင်ပန်းသောမိတ်
ရှိကုန်လျက်၊ သာယေသု၊ အိပ်စေကုန်၏၊ နာထ၊ မြတ်စွာဘုရား၊ တော၊ အရှင်
ဘုရားအား၊ အုမံ၊ ဤသုတေသကို၊ ဒဒါမ၊ လှူတုန်၏၊ နာယက၊ မြတ်စွာဘုရား၊
သရဏံ၊ ကိုးကွယ်ခြင်းသည်၊ ဟောတိ၊ ဖြစ်စေ၊ ဧဝံ၊ ထိုသို့လှူသော
အခါ၌၊ ဘိတာနံ၊ ကြောက်ကုန်သောသူတို့၏၊ သရဏော၊ ကိုးကွယ်ရာဖြစ်
ဟော်မူသော၊ သောရနိ၊ ထိုမြတ်စွာဘုရားသည်၊ ဇာလိနာသင်္ခါလကေန၊
ရွှေကွန်ချက်နှင့်တူသော၊ ရုဒုနာကောမထပါဏိနာ၊ နူးညံ့သောထက်တော်

ဖြင့်၊ မံ၊ ငါ့၊ ကို၊ ပရိပုပ္ဖိ၊ ခံတော်မူ၏။ တဒါပထုတိ၊ ထိုမှစ၍၊ တေနအရက္ခေ
 ယေန၊ အစောင့်အရှောက်ကင်းသောမြတ်စွာဘုရားသည်၊ ရက္ခိတော၊ စောင့်
 ရှောက်အပ်သည်ဖြစ်၍၊ သဗ္ဗဝေရမိနိရုက္ခော၊ ခပ်သိမ်းသောရန်အပေါင်းမှ
 လွတ်သည်ဖြစ်၍၊ သုခေန၊ ချမ်းသာသဖြင့်၊ ပရိဝဇ္ဇိတော၊ ကြီးပွား၏။ သုဝ
 တေန၊ မြတ်စွာဘုရားသည်၊ မဟုတ္တကံ၊ တခဏမျှ၊ ဝိနာဘူတော၊ မြတ်စွာဘု
 ရားနှင့်ကင်းသည်ဖြစ်၍၊ ဥက္ကဏ္ဍာမိ၊ ငြိစွေ၏။ အဟံ၊ ငါသည်၊ ဇာတိယာ၊
 မွေးဖွားသည်မှ၊ သတ္တဝသော၊ ခုနစ်နှစ်သာရှိသေးလျက်၊ အနဂါရိယံ၊ အိမ်
 ရာမထောင်ဟုန်းဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ။ သဗ္ဗပါရမိသန္တု၊ တံ၊
 ခပ်သိမ်းသော ပါရမီတော်ကြောင့် ဖြစ်သော၊ နိဗ္ဗန္တိနယနံ၊ ညှိသေးမှတ်
 စိရှိသော၊ ဝရံ၊ မြတ်သော၊ သဗ္ဗသုဘာကိဏ္ဍံ၊ ခပ်သိမ်းသော တင့်တယ်
 မြင်းတို့ဖြင့်လွှမ်းသော၊ ရူပံ၊ အဆင်းတော်ကို၊ အတိဇ္ဇော၊ ရှု၍မရေနှင့်ရ
 နိုင်သည်ဖြစ်၍၊ အဟံ၊ ငါသည်၊ ဝိဟရာမိ၊ နေရ၏။ တဒါ၊ ထိုအခါ၌၊
 ဇိနော၊ မြတ်စွာဘုရားသည်၊ မံ၊ ငါ့ကို၊ ဗုဒ္ဓဗုဒ္ဓရတီ၊ မြတ်စွာဘုရားအ
 ဆင်းတော်၌ မွေ့လျော်ခြင်းကို၊ ဥတွာ၊ သိတော်မူ၍၊ ဩဝဇိဆုံးမတော်
 မူ၏။ ဝတ္တလိ၊ ဝတ္တလိ၊ အလံ၊ မသင့်၊ ဗာလနန္ဒိတေ၊ သူရိုက်တို့သည်နှစ်
 သက်အပ်သော၊ ရူပေ၊ အဆင်း၌၊ ကိရမသေ၊ အဘယ်ကြောင့်မွေ့လျော်
 ဘိသနည်း။ ယော၊ အကြင် သူသည်၊ သဒ္ဓမ္မံ၊ သူတော် တရားကို၊
 ပဿတိဟိပဿတိဇေ၊ မြင်သည်သာလျှင်တည်း။ သောပဏ္ဍိတော၊ ထိုသူ
 တော်တရားကိုမြင်သောပညာရှိသည်၊ မံ၊ ငါ့ကို၊ ပဿတိ၊ မြင်သည်မည်၏
 သဒ္ဓမ္မံ၊ သူတော်တရားကို၊ အပဿမာနော၊ မမြင်သောသူသည်၊ မံ၊ ငါ့ဘုရား
 ကို၊ ပဿမိ၊ မြင်သော်လည်း၊ နပဿတိ၊ မြင်သည်မမည်။ ကာယော၊
 ကိုယ်တော်သည်၊ အနန္တဒိဋ္ဌိနဂေါ၊ အဆုံးမရှိသောအဖြစ်ရှိ၏။ ဝိသရက္ခသမူ
 ပမော၊ အဆိတ်ပင် သဖွယ်ဖြစ်၏။ သဗ္ဗရောဂါနံ၊ ခပ်သိမ်းကုန်သောရောဂါ
 တို့၏။ အာဝါသော၊ နေရာတည်း။ ဒုက္ခဿ၊ ဆင်းရဲ၏။ ကေဝလော၊ သက်
 သက်၊ ဝုဇ္ဇော၊ အရတည်း။ တတော၊ ထိုကြောင့်၊ ရူပေ၊ ရုပ်၌၊ နိဗ္ဗိန္ဒိယ၊ ငြီးစွေ၍-
 ခန္ဓာနံ၊ ခန္ဓာငါးပါးတို့၏၊ ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို၊ ပဿံ၊ ရှုလျက်၊ ဥပတ္တိ
 လေသာနံ၊ ညစ်ညူးကြောင်းဖြစ်ကုန်သောကိလေသာတို့၏။ အန္တံ၊ အဆုံးကို
 သုခေန၊ လွယ်သဖြင့်၊ ဂမိယတိ၊ သွားရလတ္တံ့။ ဝေံ၊ ဤသို့၊ ဟိကေသိနာ၊
 အစီးအပွါးကိုရှာသော၊ တေနနာယကေန၊ ထိုမြတ်စွာဘုရားသည်၊ အနုထိ
 ဇ္ဇော၊ ဆုံးမအပ်သော၊ အဟံ၊ ငါသည်၊ ဂိဇ္ဈကုဗု၊ ဂိဇ္ဈကုဗုတောင်သို့၊ သ
 မာရုပ္ပာတကံ၍၊ ဂိရိကရေ၊ တောင်ချောက်ကြား၌၊ ဓာယာမိ၊ ကြံမြင်၏။

ပဗ္ဗာပပါဒဗြူ၊ တောင်ခြေရင်း၌၊ ဗြူတော၊ ရပ်သည်ရှိသော်၊ မဟာရနိ၊ မြတ်စွာ
ထူးရားသည်၊ အသားသယံ၊ သက်သာသာရစေ၏၊ ဇိနော၊ မြတ်စွာထူးရား
သည်၊ ဝတ္ထုလိ၊ ဝတ္ထုလိဟူ၍၊ ဝါစံ၊ စကားတော်ကို၊ အဝေါစ၊ မိန့်တော်မူ
၏၊ အဟံ၊ ဝါသည်၊ ရနိနော၊ မြတ်စွာထူးရား၏၊ ဝါစံ၊ စကားတော်ကို၊ သုတွာ၊
ကြား၍၊ အနကသတပေါရိသော၊ အသုတရာမကသော၊ သေထပဗ္ဗာရော၊
တောင်၌၊ ပက္ခလိ၊ ချော်၏၊ တဒါ၊ ထိုအခါ၌၊ ဗုဒ္ဓနုသာဝေန၊ ထူးရား၏အာ
နုတော်ကြောင့်၊ သုခေနော၊ ချမ်းသာသဖြင့်သာလျှင်၊ မဟိံ၊ မြေကြီးသို့၊
ဂတော၊ ရောက်၏၊ မုနိ၊ မြတ်စွာထူးရားသည်၊ ဝံ၊ ဝါကို၊ ဓမ္မံ၊ တရားကို၊
ဒေသတိ၊ ဟောတော်မူ၏၊ ခန္ဓာနံ၊ ခန္ဓာတို့၏၊ ဥဒယဗ္ဗယံ၊ အဖြစ်အပျက်ကို၊
ဒေသတိ၊ ဟောတော်မူ၏၊ အဟံ၊ ဝါသည်၊ တံဓမ္မံ၊ ထိုတရားကို၊ အညာယ၊
ထိ၍၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပ'ဝုဏိံ၊ ရောက်ပြီ၊ သုမ္ဘာပရိသမ
ဇ္ဈော၊ အလွန်များသောပရိသတ်အလယ်၌၊ တဒါ၊ ထိုအခါ၌၊ ဝံ၊ ဝါကို၊ စရ
ထန္တဝေါ၊ စရဏအဆုံးသို့ရောက်ကော်မူသော၊ မဟာမဟိံ၊ မြတ်စွာထူးရား
သည်၊ သဒ္ဓါမိမုတ္တာနံ၊ ယုံကြည်သဖြင့်နှုတ်သွင်းကုန်သောသူတို့ထက်၊ အဂ္ဂံ
မြတ်၏ဟူ၍၊ ပညာပထိ၊ ပညာပတ်တော်မူ၏၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊
သဏသဟဿကဗ္ဗ၊ ကမ္ဘာတစ်ဝန်းထက်၌၊ တဒါ၊ ထိုအခါ၌၊ ယံကမ္မံ၊
အကြင်အမှုကို၊ အကရိံ၊ ပြု၍၊ တတော၊ ထိုအခါမှ၊ ပထုတိ၊ စ၍၊ ဒုပ္ပတိံ၊ ဒုပ္ပ
တိဘဝကို၊ နာဘိဇာနာမိ၊ မထိစား၊ နှစ်ဖလံ၊ ဤအကျိုးသည်၊ ဗုဒ္ဓပူဇာယ
ထူးရားကိုပူဇော်ခြင်း၏၊ ဖလံ၊ အကျိုးတည်း၊ မယျံ၊ ဝါသည်၊ ကိလေ
သာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမနိဘိ၊ ဝိဟရာမိ၊ နေရ
၏၊ မေ၊ ဝါ၏၊ အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်း
သောထာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ငြိအပ်ပြီ၊
စတေးသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်း
ကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ငြိအပ်ပြီ၊ ဣတ္ထံ၊
ဤသို့လျှင်၊ အာသတ္ထာ၊ ရှည်သောသက်တော်ရှိသော၊ ဝတ္ထုလိထေရော၊
ဝတ္ထုလိထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါထာတို့ကို၊ အတာသိတ္ထံ၊
ရှုတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမန၊ ဤသို့သောသဒ္ဓါအစဉ်အနက်
အစဉ်ဖြင့်၊ ဝတ္ထုလိတ္ထရဿ၊ ဝတ္ထုလိမထေရ်၏၊ ဒုကိယံ၊ နှစ်ခုမြောက်သော
အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၅၄-ကဗ္ဗာသနဝဂ်- ၅၃၅-မဟာကပ္ပိနတ္ထေရ်အပဒါနိ

သဗ္ဗသမ္ဘာနပါရဂူ၊ ခပ်သိမ်းသောဘုရားတို့၏၊ ကမ်းတဖက်သို့ရောက်
 တော်မူသော၊ ပရမတ္ထရောနာမဇိနာ၊ ပရမတ္ထရမြတ်စွာဘုရားသည်၊ အာ
 ကာသေ၊ ရေးချစ်အံ့၊ ဂါမဟတ်ရာသော၊ အမွှေးရေကောင်းကင်၌၊ သရေဒေ၊
 တန်ဆောင်ရမ်းထ၌၊ ရဝိ၊ နေမင်းသည်၊ ဇလံ၊ ကော့ကပ်ပလျက်၊ ဥဒိတော
 ဣဝ၊ တက်သကဲ့သို့၊ ဥဒိတော၊ သဗ္ဗညုတညာဏ်သို့တက်တော်မူ၏။
 သော၊ ထိုမြတ်စွာဘုရားသည်၊ ဝေနေယျပရမာနိ၊ ဝေနေယျကြာတို့ကို၊
 ဝစနာဘာသ၊ ဒေသနာရောင်ကော်ဖြင့်၊ ဗောဓေတိ၊ ပွင့်စေတော်မူ၏၊ နာယ
 ကော၊ မြတ်စွာဘုရားသည်၊ မတိနိသိတိ၊ ပညာတော်ရောင်တို့ဖြင့်၊ ကိလေ
 သပဏိ၊ ကိလေသာတည်းဟူသောညွန့်ကို၊ သောသေတိ၊ သွေးချောက်
 စေတော်မူ၏။ ရဝိ၊ နေသည်၊ ခန္ဓောတောဘာ၊ ပိုးယဉ်မြူးရောင်ကို၊
 ဟန္တိယထာ၊ ပျောက်သကဲ့သို့၊ တိတ္ထိသာနံ၊ တိတ္ထိတို့၏၊ ယသော၊ အကျော်
 အစောသည်၊ ဟန္တိ၊ ပျောက်၏၊ ဒိဝါကရော၊ နေမင်းသည်၊ ရတနံ၊ ရတနာ
 ကို၊ ပကာသေတိယထာ၊ ထင်ရှားစေသကဲ့သို့၊ သစ္စတ္တဝဘံ၊ တဆွဲခြောက်
 ချက် သစ္စာနက်တည်းဟူသောအရောင်ကို၊ ပကာသေတိ၊ ထင်ရှားစေတော်
 မူ၏။ သာဝရော၊ သရဒ္ဓရာသည်၊ ရတနာနံ၊ ရတနာတို့၏၊ အာယတိတူ
 တောဝ၊ တည်ရာဖြစ်၍ဖြစ် သကဲ့သို့၊ ဂုဏာနံ၊ ကျေးဇူးတော်တို့၏၊ အာယတိ
 တုတော တည်ရာဖြစ်၍ဖြစ်တော်မူ၏၊ ပဇ္ဇာနန္ဒာ၊ မီးနတ်သည်၊ ပဇသိဇ္ဇဝ၊
 ရွာသကဲ့သို့၊ တူဘာနိ၊ သတ္တဝါတို့ကို၊ ဓမ္မေမစေသန၊ တရားထောင်တည်းဟူ
 သောရိပ်ဖြင့်၊ ဝသေတိ၊ ရွာတော်မူ၏။ တဒါ၊ ထိုအခါ၌၊ အယံ၊ ဝါသည်၊
 ဟံသသဂ္ဂ၊ ယဟံသဟူသောမိမိအမည်ရှိသော၊ နဂရေ မြို့၌၊ အက္ခဒေသာ၊
 တရားသူကြီးသည်၊ အာယိ၊ ဖြစ်ပြီ၊ ဇလ ဇုတ္တရနာမိနော၊ ပရမတ္ထရ မြတ်စွာ
 ဘုရား၏၊ ဓမ္မတရားတော်ကို၊ ဥပေစ္စကင်၍၊ အသောယိ၊ နာပြီ။
 ဘိက္ခုနံ၊ ရဟန်းတို့ကို၊ ဩဝါဒကဿ၊ ဆုံးမတတ်သော၊ ဝေဝကဿ၊
 သာဝကဖြစ်သော၊ ကတံဝိနော၊ ကတဝိရဟန်း၏၊ ဂုဏံ၊ ကျေးဇူးကို၊ ပကာ
 သယန္တဿ၊ ထင်ရှားပြလျက်၊ မေ၊ ဝါ၏၊ မနံ၊ နှလုံးကို၊ တပ္ပယန္တဿ၊ နှစ်
 သက်စေလျက်၊ တထာဝတံ၊ ရှေးဘုရားတို့ကဲ့သို့သာ၊ ခြင်းကောင်းထင်
 မူသော၊ သင်္သံ၊ သံဃာနှင့်တကွသော၊ သောကနာယကံ၊ မြတ်စွာဘုရား
 ကို၊ နိမန္တတွာ၊ ပင့်တိတ်၍၊ သသိသံ၊ တပည့်သံဃာနှင့်တကွ၊ ဘောဇ
 ယိတွာန၊ ကျွမ်း၊ တံဌာနံ၊ ထိုဘိက္ခုနောဝါဒရဟန်းအရာကို၊ အထိပတ္တ

ယိံ၊ တောင့်တဖြ၊ ဇာဒါ၊ ထိုအခါ၌၊ ဟံသသမတာဂေါ၊ ဟံသံမင်း၏
 အဖိုနှင့်တူသော သွားခြင်းရှိတော်မူသော၊ ဟံသဒုဂြိုဟ်နဝစော၊ ဟံသံ
 မင်း၏အသံနှင့်တူသော အသံရှိတော်မူသောမြတ်စွာထုရားသည်၊ အပေါ
 စ၊ မိန့်တော်မူ၏၊ မံ၊ ငါတုရား၏၊ ပါဒမူလေ၊ ခြေတော်ရင်း၌၊ ပတိတံ၊ ဝပ်သော
 သရဂူတတနုမဟံ၊ ရွှင်သောကိယံ အမွှေးရှိသော၊ ဇိရတ္တံ၊ ဝတ္ထု၊ မိန့်
 တိမ်လိလိညှိသော အဆင်းရှိသော၊ ဝိဏံသံ၊ ပြည့်ပြီးသော ချေ့ရှိသော၊
 ပသန္နနယနံ၊ ကြည်ထင်သော မျက်စိရှိသော၊ မဟာတား၊ များသော၊ ပရိဝါ
 ရေန၊ အခြံအရံခြင်းမဟာယသံ၊ များသောအခြံအရံအကောက်အစေ့ရှိသော၊
 ရာဇယုတ္တံ၊ မင်း၏အမှုနှင့်ယှဉ်သော၊ ဝိနိစ္ဆယဝိသာရဒံ၊ ဆုံးဖြတ်ခြင်း၌
 ရဲရင့်သော၊ ဧကော မဟာမတ္တံ၊ ထိုအမတ်ကြီးကို၊ ပဿယ၊ ရှုကြကုန်
 သော၊ ဇေသောသော၊ ထိုအမတ်သည်၊ ကတဝရိနော၊ ကတဝရိရဟန်း၏၊
 ဌာနံ၊ အရာကို၊ မုဒိတာယ၊ ဝင်းမြောက်သဖြင့်၊ ပတ္တေဟိ၊ တောင့်တ၏၊
 ဣမိနာပါဏိပါတေန၊ ဤသရဏဂုဏ်ဆောင်တည်ခြင်းဖြင့်လည်းကောင်း၊
 စာဝေန၊ စွန့်ကြဲခြင်းဖြင့်လည်းကောင်း၊ ပဏိခယ၊ စာဆုတောင်းခြင်းဖြင့်
 လည်းကောင်း၊ ကဋ္ဌသဘသဟသသနိ၊ ကဋ္ဌာတထိန်းတံ့ပတ်သုံး၊ ဒုဂ္ဂတိံ၊
 အပါယ်သို့၊ အနုပပဇ္ဇတိ၊ မထားရလတ္တံ့၊ ဒေဝေသုနုတ်တံ့၌၊ ဒေဝသော
 တဂ္ဂံ၊ နတ်၏တင့်တယ်ခြင်းသို့ရောက်သော၊ မာနုသေသုလုတံ့၌၊ မဟန္တတံ၊
 မြတ်သည်၏အဖြစ်ကို၊ အနုတုတွာနံ၊ ခံစား၍၊ သေသေန၊ ကြွင်းသောထု
 သိုတ်ဖြင့်၊ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့၊ ပါပုဏိဿတိ၊ ရောက်လတ္တံ့၊ ဣတော၊
 ဤဘဒ္ဒကဋ္ဌာမှ၊ သတသဟသေကဗ္ဗေ၊ ကဋ္ဌာတထိန်းထက်၌၊ ဩက္ကာက
 ကုလသမ္ဘဝေါ၊ တတိယဩက္ကာကအမျိုး၌ဖြစ်သော၊ နုပမေန၊ အမည်အား
 ဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်ရှိသော၊ သတ္ထဝ မြတ်စွာထုရားသည်၊
 ထောဧက၊ ထောက၌၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တဿ၊ ထိုမြတ်စွာထုရား
 ၏၊ ဓမ္မော၊ ဆယ်ပါးသောတရားတို့၌၊ ဓါယာဒေါ၊ အမွှေးခံ၊ ညံ၊ ဩရသော၊
 ရင်၌ဖြစ်သောတရားဖြင့်ဖြစ်သည်၊ ဓမ္မနိဗ္ဗိတော၊ တရားသည်ဖန်ဆင်းအင်
 သည်၊ ဟုတွာ၊ ဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊ ကပ္ပိနာနာမ၊ ကပ္ပိနအမည်
 ရှိသော၊ သတ္ထုသာဝကော၊ ထုရားတပည့်သားသည်၊ ဟောဿတိ၊ ဖြစ်လ
 တ္တံ့၊ တတော၊ ထိုနောင်မှ၊ အဟံ၊ ငါသည်၊ ဇိနုသာသနေ၊ မြတ်စွာထုရား
 သာသနာတော်၌ သူကတံ၊ ကောင်းစွာပြုအပ်သော၊ ကာရံ၊ ပူးဇံသက္ကာရ
 ကို၊ ကတွာ၊ ပြု၍၊ မာနုသံဒေဟံ၊ လူ၏ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊
 ငါသည်၊ တုထိတံ၊ တုထိတားနတ်ပြည်သို့၊ အဂမာထိံ၊ သွားပြီ၊ ဒေဝမာနု

သရဇ္ဈာနိ၊ နတ်ပြည်လူ့ပြည်တို့၌မင်းအဖြစ်ကို၊ သုတသော၊ အကြားအပြင်
အေးဖြင့်၊ အနုသာသိယ၊ ဆုံးမ၍၊ ဗာရာဏသီသမာသန္ဓေ၊ ဗာရာဏသီမြို့၏
အနီး၌၊ ကေနိယဇာတိယံ၊ အစားထုပ်သဖြင့် အသက်မွေးသောအမျိုး၌၊
ဇာတော၊ ဖြစ်၏။ ၊ သဟဿပရိဝါရေန၊ အခြံအရံတထောင်နှင့်တကွ၊
အဟံ၊ ငါသည်၊ သပဇာပတိကော၊ မယားနှင့်တကွ၊ ပစ္စေကဗုဒ္ဓါနံ၊ ပစ္စေက
ဗုဒ္ဓါတို့၏၊ ပဉ္စသတာနိ၊ ငါးရာတို့ကို၊ သရပဋ္ဌဟိံ၊ လုပ်ကျွေးပြီး၊ ၊ တေမာ
သံ၊ ဝါတွင်းသုံးလပတ်လုံး၊ ဘောဇယိတွာန၊ လုပ်ကျွေး၍၊ ပစ္စော၊ နောက်
အခါ၌၊ တိစိဝရံ၊ တိစိဝရိတ်ကို၊ ဗြဟ္မိ၊ ရွှေ၏၊ တာတော၊ ထိုနောင်မှ၊ ရတား၊ ရတေ
ကုန်သော၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ မယံ၊ ငါတို့သည်၊ တိဒသုပဂါ၊ တာဝ
တိံ၊ သာသျှိရောက်ကုန်သည်၊ အဟုမှ၊ ဖြစ်ကုန်၏။ ၊ ဝုနော၊ တာဝန်၊ သဗ္ဗေ၊
အလုံးစုံကုန်သောငါတို့သည်၊ တာတော၊ ထိုတာဝတိံသာနတ်ပြည်မှ ရတော
ရတေကုန်သည်ရှိသော်၊ မနုဿတ္တံ၊ လူပြည်သို့၊ အဂမိမှ၊ လာကုန်၏။ ဟိမ
ဝန္တာယ၊ ဟိမဝန္တာ၏၊ ပဿတော၊ နံပါးမှ၊ ကုက္ကု၊ ခုင့်ဝှေ၊ ကုက္ကု၊ ခုပြည်၌၊
ဇာတော၊ ဖြစ်၏။ ၊ အိဟံ၊ ငါသည်၊ ကပ္ပိနာနာမ၊ ကပ္ပိနအမည်ရှိသော၊
မဟာသသော၊ များသောအခြံအရံအကျော်အစောရှိသော၊ ရာဇပုတ္တော၊
မင်းသားသည်၊ အာသိံ၊ ဖြစ်ပြီး၊ သေသာ၊ ကြွင်းကုန်သောသူတို့သည်၊ အပစ္စ
ကုလေ၊ အမတ်မျိုး၌၊ ဇာတာ၊ ဖြစ်ကြကုန်၏။ မမေဝ၊ ငါ့အားသာလျှင်၊ ပရိဝါ
ရယံ၊ ခြံရံကုန်၏။ ၊ မဟာရဇ္ဈံ၊ မင်းအဖြစ်သို့၊ သုခံ၊ ချမ်းသာစွာ၊ ပစ္စေက၊
ရှောက်၏။ သဗ္ဗကာမသမိဋ္ဌမာ၊ ခပ်သိမ်းသောအလိုနှင့်ပြည့်စုံ၏။ ဝါဏိဇေ
ဟိ၊ သာဝတ္ထိပြည်သားကုန်သည်တို့သည်၊ သမက္ခာတံ၊ ကြားအပ်သော၊
ဗုဒ္ဓုပ္ပါဒံ၊ ထုရားဖြစ်ခြင်းကို၊ အဟံ၊ ငါသည်၊ သုဏိံ၊ ကြားပြီး၊ ၊ ယောကော၊
ယောက၌၊ အာသမော၊ အတုမရှိသော၊ ကေပုဂ္ဂလေ၊ တယောဂင်္ဂထည်း
သောပုဂ္ဂိုလ်ဖြစ်တော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာထုရားသည်၊ သရပုဋ္ဌော၊ ပွင့်
တော်မူ၏။ သော၊ ထိုမြတ်စွာထုရားသည်၊ အမတ်၊ သေခြင်းကင်းသော၊
သုမုတ္တံ၊ မြတ်သောချမ်းသာဖြစ်သော၊ သဗ္ဗံ၊ သူတော်ကောင်းတရား
တော်ကို၊ ပကာသေတိ၊ ထင်ရှားပြီးတော်မူ၏။ ၊ တဿ၊ ထိုမြတ်စွာထုရား
၏၊ သိသာစ၊ တပည့်တို့သည်လည်း၊ သုယုတ္တာ၊ ကောင်းသောအကျင့်နှင့်
ဗျဉ်ကုန်၏။ သုမုတ္တာစ၊ ဘိလေသာမှလွတ်လည်းလွတ်ကုန်၏။ အနာသ
ဝေါ၊ အာသဝေါမရှိကုန်၊ နေသံ၊ ထိုသာဝတ္ထိပြည်သားကုန်သည်တို့၏၊ သုဝ
စနံ၊ ကောင်းသောစကားကို၊ သုတွာ၊ ကြား၍၊ ဝါဏိဇေ၊ ကုန်သည်တို့ကို၊
သတ္တဝိတွာ၊ အသပြာသုံးထိန်းပူးစေ၍၊ ရဇ္ဈံ၊ တိုင်းပြည်ကို၊ ပဟာယ၊ စွန့်၍၊

သာမဇ္ဈော၊ အမတ်နှင့်တကွ၊ ဗုဒ္ဓမာမကော၊ ဘုရားနှ့်မြတ်နိုးခြင်းရှိသည်ဖြစ်
 ၍၊ နက္ခမိ၊ ထွက်ပြီ၊ သမတိတ္ထမံ၊ ကမ်းနှင့်အမျှ ပူရံ၊ ပြည့်သော၊ အပ္ပတိတ္ထံ၊
 စာည်ရာမရှိသော၊ အနာလမ္ဘံ၊ ထောက်ရာမရှိသော၊ ဗုတ္တရံ၊ ကူးနိုင်ခဲ့သော၊
 သိစဝ၊ ဟိနိ၊ သျှင်စွာမျှောတတ်သော၊ မဟာစန္ဒံ၊ မဟာစန္ဒ အမည်ရှိသော၊
 နဒိ၊ မြစ်ကမ်းဒိသွား၊ မြင်၍၊ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ ဂုဏံ၊ ဂုဏ်တော်ကို
 သရိတွာ၊ အောက်မေ့၍၊ သောတ္ထိနာ၊ ချမ်းသာသဖြင့်၊ သမတိတ္ထမိံ၊ ကူး
 ပြီ၊ ဝိဘူ၊ အထူးဖြစ်တော် မူသော၊ ထောကန္တဂူ၊ ထောက၏အဆုံးသို့
 ရောက်တော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဘဝသောတံ၊ ဘဝ
 တည်းသောအယဉ်ကို၊ ဝေတိက္ခော၊ အကယ်၍ကူးမြောက်ပြီးသည်ဖြစ်အံ့၊
 ဇေတနသစ္စဝဇ္ဇေန၊ ဤသို့မှန်သောစကားကိုဆိုခြင်းကြောင့်၊ မေ၊ ဝါအား၊
 ဝမနံ၊ သွားခြင်းသည်၊ သမိတ္တဘု၊ ပြည့်စေသော၊ မဂ္ဂေါ၊ မဂ်သည်၊ ယဒိ
 သန္တိ ဝမော၊ အကယ်၍နိဗ္ဗာန်သို့ ရောက်ကြောင်းဖြစ်အံ့၊ မောက္ခော၊ နိဗ္ဗာန်
 သည်၊ အစ္စန္တိ ကံ၊ စင်စစ်၊ စေသုခံ၊ အကယ်၍ချမ်းသာအံ့၊ ဇေတနသစ္စဝဇ္ဇေန
 ဤသို့မှန်သောစကားကိုဆိုခြင်းကြောင့်၊ မေ၊ ဝါ အား၊ ဝမနံ၊ သွားခြင်းသည်၊
 သမိတ္တဘု၊ ပြည့်စေသော၊ ဝုညက္ခေတ္တော၊ ကောင်းမှု၏ခေတ်ဖြစ်သော၊ အ
 နုတ္တရော၊ အတူမရှိသော၊ သံဇော၊ သံဃာသည်၊ ဝေတိတ္ထံ၊ ကန္တာရော၊ အ
 ကယ်၍ခရီးကဲကို လွန်မြောက်ငြားအံ့၊ ဇေတနသစ္စဝဇ္ဇေန၊ ဤသို့မှန်သောစ
 ကားကိုဆိုခြင်းကြောင့်၊ မေ၊ ဝါအား၊ ဝမနံ၊ သွားခြင်းသည်၊ သမိတ္တဘု၊ ပြည့်
 စေသော၊ သစ္စဝရေ၊ မြတ်သောသစ္စာကို၊ သဟကတော၊ ပြုသည်နှင့်တကွ၊
 ဇလံ၊ ရေသည်၊ မဂ္ဂါ၊ သွားရာခရီးမှ၊ အပဂတံ၊ ဝဲ၏၊ တတောတဒါကာယေ၊ ထို
 အခါ၌၊ သုခေန၊ လွယ်သဖြင့်၊ ဥတိက္ခော၊ ကူး၏၊ မနောရမေ၊ နှလုံးမွေ့ထွေ
 တွယ်ရှိသော၊ နဒိတိရေ၊ မြစ်ကမ်း၌၊ နိသိန္ဒိ၊ နေတော်မူသော၊ ဥဒေန္တံ၊
 တက်သော၊ ပဘကံရံ၊ နေမင်းကဲ့သို့၊ ဇေတန္တံ၊ တောက်ပသော၊ ယေမ
 သေယံ၊ ချွေတောင်ကဲ့သို့၊ ဇောတိတံ၊ ထွန်းပသော၊ ဒိပရုတံ၊ ဆီးမီးတိုင်
 ကဲ့သို့၊ ဘာရာသဟိတံ၊ ကြယ်နှင့်တကွသော၊ သယိ၊ လကဲ့သို့၊ ဝါသ
 ဝံ၊ ထိကြားမင်းကို၊ ဝုရက္ခိတံ၊ ခြံရံသကဲ့သို့၊ သာဝကေဟိ၊ တပည့်တို့ဖြင့်၊
 ဝုရက္ခိတံ ခြံရံထူးကဲ၊ ဝသန္တံ၊ နေ တော်မူသော၊ ဒေသနာဇေတန္တရံ၊ ဒေသနာ
 ကွန်ယက် အထူးရှိသော၊ ဗုဒ္ဓံ၊ မြတ်စွာ ဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊
 ဝန္တတွာနု၊ ရှိခဲ့၍၊ သဟာမဇ္ဈော၊ အမတ်နှင့်တကွ၊ ကေမန္တံ၊ တင့်အပ်ထျောက်
 ဖတ်သောအရပ်သို့၊ ဥပဝါယံ၊ ကပ်ပြီ၊ တတောတဒါကာယေ၊ ထိုအခါ၌၊
 နော၊ ဝါတို့၏၊ အာသယံ၊ အလိုကို၊ ဥတွာ၊ ထိ၍၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊

ဓမ္မံတရားကို၊ အဒေသယိ၊ ပောဒတော်မူ၏။ ^{၉၉} ဝိမလံ၊ အညစ်အကြေးကင်း
 သော၊ ဓမ္မံတရားတော်ကို၊ သုတွာန၊ နာ၍၊ မယံ၊ ငါတို့သည် ဇိနံ၊ မြတ်စွာဘု
 ရားကို၊ အပေါရုမ္မာ၊ လျှောက်ကုန်၏။ မဟာဝိရ၊ မြတ်စွာဘုရား၊ ပဗ္ဗာဒေဟိ၊ ရု
 ဟန်းပြီးတော်မူပါလော၊ မယံ၊ အကျွန်ုပ်တို့သည်၊ ကဝေ၊ တဝဋ္ဌံ၊ နိဗ္ဗိန္ဒာ၊ ပြီး
 ငွေကုန်သည်၊ အမှ၊ ဖြစ်ကုန်ပြီ။ ကိက္ခဝေ၊ ရဟန်းတို့၊ ဝေါ၊ သင်ဟူအား၊
 ဗုဒ္ဓန္တကရထာယ၊ ဆင်းရဲ၏အဆုံးကိုပြုခြင်းငှါ၊ ဓမ္မော၊ တရားတော်ကို၊
 သွာက္ခာတော၊ ကောင်းစွာဟောထောင့်မူပြီ၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်
 ကို၊ စရထံ၊ ကျင့်ကြကုန်လော၊ ရနိသတ္တမော၊ မြတ်စွာဘုရားသည်၊ အာဟ၊
 မိန့်သော်မူ၏။ သဟဝါစာယ၊ မိန့်တော်မူသည်နှင့်တကွ၊ သဗ္ဗေ၊ အလုံးစုံ
 ကုန်သော၊ မယတ္ထိ၊ ငါတို့သည်လည်း၊ သက္ခုဝေ၊ သရော၊ ရဟန်း၏အသွင်ကို
 ဆောင်ကုန်သည်၊ အဟုမ္မာ၊ ဖြစ်ကုန်ပြီ၊ ဥပသမ္ပန္နာ၊ ပဉ္စင်းဖြစ်ကုန်သည်၊ အဟု
 မ္မာ၊ ဖြစ်ကုန်ပြီ၊ သာသနေ၊ သာသနာတော်၌၊ သောတပန္နာစ၊ သောတာပန်တို့
 သည်လည်း၊ အဟုမ္မာ၊ ဖြစ်ကုန်ပြီ။ တဟော၊ ထိုနောင်မှ၊ ဇေတဝနံ၊ ဇေတ
 ဝနိကျောင်းတော်သို့၊ ဂတံ၊ သွား၍၊ ဝိနာယကော၊ မြတ်စွာဘုရားသည်၊ အ
 နုသာထိ၊ ဆုံးမတော်မူ၏။ ဇိနော၊ မြတ်စွာဘုရားသည်၊ အနုသိဇ္ဇော၊ ဆုံးမ
 အပ်သော၊ အဟံ၊ ငါသည်၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါရမီ၊ ရောက်
 ပြီ။ တတော၊ ထိုနောင်မှ၊ ဘိက္ခုသဟာသာနံ၊ ရဟန်းတထောင်တို့ကို၊
 တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ အနုသာထိ၊ ဆုံးမတော်မူ၏။ မမ၊ ငါ၏၊ အနု
 သာသနကရာ၊ အဆုံးအမကို လိုက်နာကုန်သော၊ တေဝိ၊ ထိုကထောင်သော
 ရဟန်းတို့သည်လည်း၊ အနာသဝါ၊ အာသဝေါကင်းကုန်သည်၊ အာသု၊ ဖြစ်
 ကုန်၏။ ဇိနော၊ မြတ်စွာဘုရားသည်၊ တတ္ထိ၊ ရုထေ၊ ထိုကျေးဇူး၌ တုဇ္ဈော၊
 နှစ်သက်သည်ဖြစ်၍၊ ကပ္ပိနော၊ ကပ္ပိနရဟန်းသည်၊ ဘိက္ခုဩဝါဒကာနံ၊ ရ
 ဟန်းယောက်ျားကိုဆုံးမတတ်ကုန်သောသူတို့တွင်း၊ အဝ္ဗေ၊ မြတ်၏၊ ဣတိ၊
 ဤသို့၊ ဝေါ၊ ကို၊ မဟာဇနော၊ လူများဘောင်၌၊ ဇေတဝဂ္ဂေ၊ ဇေတဝင်အရာ၌၊ ဥပေ
 ထိ၊ ထားတော်မူ၏။ သတသဟာသော၊ ကမ္ဘာတသိန်းထက်၌၊ ကတံ၊ ပြု
 အပ်သော၊ ကမ္မံ၊ ကံသည်၊ ပရုတ္တော၊ ထွတ်အပ်သော၊ သရဝေဂေါ၊
 မြား၏အဟုန်ကဲ့သို့၊ ဣဝ၊ ဤဘဝ၌ မေ၊ ငါ့အား၊ ပသံ၊ အကျိုးကို၊ ဒသေ
 တိ၊ ပြု၏။ မမ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာပယိ၊ ဖုတ်
 မြှုပ်ပြီ။ မသ္မံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အ
 နာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဘရာမိ၊ ရှေ့ရ၏။ မေ၊ ငါ၏၊ အာဝ
 တံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်။

၅၄-ကဏ္ဍယနဝဂ်-၅၃၅-မဟာကပ္ပိနုတ္တေရအပဒါနံ၊ ၃၆၆

(ဝ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊
သေးပါး ကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊
(ဝ) သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊
အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ မဟာကပ္ပိနုတ္တေရော၊ မဟာ
ကပ္ပိနုမထေရ် သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်
ဆိုတော်မူပြီ၊ ဣတိဣဒိနာပုတ္တမေန၊ ဤသို့သော အစဉ်ဖြင့်၊ မဟာကပ္ပိ
နုတ္တေရသ၊ မဟာကပ္ပိနုမထေရ်၏၊ တတိယံ၊ သုံးခုမြောက်သော၊ အပဒါနံ
အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၄-ကဏ္ဍယနဝဂ်-၅၃၆-ဗဗ္ဗမလ္လပုတ္တေရအပဒါနံ၊

သဗ္ဗဇဏာကပ္ပိနု ခပ်သိမ်းသောသောကကိုသိတော်မူသော၊ မုနိ၊ မောနေ
ယျာ၊ နားရှိတော်မူသော၊ စက္ခုမာ၊ စက္ခုငါးပါးရှိတော်မူသော၊ ပရမုတ္တရော
နာမဇိနော၊ ပရမုတ္တရမြတ်စွာဘုရားသည်၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတ၊ သ
ဟသမိကဗျေ၊ ကမ္ဘာတစ်ဝန်းထက်၌၊ ဥပုဇ္ဈိ၊ ပွင့်တော်မူ၏။ ဩဝါဒ
ကော၊ ဆုံးမတော်မူတတ်သော။ ဝိညာပဒကော၊ သိစေတော်မူတတ်သော၊
သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါတို့ကို၊ တာရကော၊ ကယ်ဆယ်တော်မူ
သော၊ ဒေသနာကုသလော၊ ဒေသနာ၌သိဗ္ဗာတော်မူသော ဗုဒ္ဓေါ၊ မြတ်စွာ
ဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူများအပေါင်းကို၊ တာရေသိ၊
ကယ်ဆယ်တော်မူ၏။ အနုကမ္ပဒကော၊ အစဉ်သနားတော်မူ၏။ ကာရုဏိ
ကော၊ ကရုဏာရှိတော်မူ၏။ သဗ္ဗပါဏိနံ၊ အလုံးစုံသော သတ္တဝါတို့၏။
ဟိတေသိ၊ အစီးအပွားကို ရှာတော်မူတတ်၏။ သမ္ပတ္တေ၊ ရောက်လာကုန်
သော၊ သဗ္ဗေ၊ အလုံးစုံ ကုန်သော၊ တိတ္ထိယေ၊ တိတ္ထိတို့ကို၊ ပဉ္စသိလေ၊ ငါးပါး
သိသ၌၊ ပကိဋ္ဌဟိ၊ တည်စေတော်မူ၏။ ဣဝံ၊ ဤသို့၊ နိရာကုထံ၊ နောင်ရှက်
ခြင်းကင်းသည်။ အာသိ၊ ဖြစ်၏။ တိတ္ထိယေဟိစ၊ သိဗ္ဗာတိတ္ထိတို့ဖြင့်လည်း၊
သုဗျာဟံ သိင်၏။ ဝသိဘူ၊ ကဟိ၊ ဝသိတော်မူရောက် ကုန်သော၊ တာဒိတိ၊
သည်းခံခြင်း ကျေးဇူးနှင့်ပြည့်စုံ ကုန်သော။ အရဟန္တေဟိ၊ ရဟန္တာတို့ဖြင့်၊
ဝိဝိတ္တံ၊ ဆန်းကြယ်၏။ ရတနာနံ၊ ရတနာတို့၏။ အဋ္ဌပညာသံ၊ ငါးဆဲ့ရှစ်
တောင်တို့တိုင်တိုင်၊ သောမဟာမုနိ၊ ထိုမြတ်စွာဘုရားသည် ဥပ္ပတော၊
မြင့်တော်မူ၏။ ကဉ္စနန္တိယသံကာသော၊ ရွှေစေတီနှင့်တူတော်မူ၏။ ဗာတ္ထိ
သဝရုလက္ခဏော၊ သုံးဆဲ့ရှစ်ပါးသောမြတ်သော လက္ခဏာတော်တို့နှင့်

ပြည့်စုံတော်မူ၏။ တာဝဒေ၊ ထိုခဏ၌၊ ဝဿသတသဟဿာနိ၊ အနှစ်တ
 သိန်းတို့ပတ်လုံး၊ အာယု၊ အသက်သည်၊ ဝိဇ္ဇတိ၊ ရှိ၏။ တာဝတာ၊ ထိုမျှသော်၊
 တိဋ္ဌမာနော၊ တည်တော်မူသော၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ဗဟု၊ များ
 သော၊ ဇနတ်၊ လူများအပေါင်းကို၊ တာဝေထိ၊ ကယ်ဆယ်တော်မူ၏။ တဒါ၊
 ထိုအခါ၌၊ အဟံ၊ ဝါသည်။ ဟံသာဝတိယံ၊ ဟံသာဝတီပြည်၌၊ မဟာယ
 သော၊ များသောအခြံအရံအကျော်အစောရှိသော၊ သေဗြိပုတ္တော၊ သူဌေးသား
 သည်၊ ဟုတွာ၊ ဖြစ်၍၊ သောကပဇ္ဇောတံ၊ မြတ်စွာဘုရားသို့၊ ဥပေတွာ၊ ကပ်၍
 မွေဒေသနံ၊ တရားဒေသနာကို၊ အသောထိ၊ ကြားပြီး၊ ဝဘိက္ခူနံ၊ ရဟန်း
 တို့၏၊ သေနာသနာနိ၊ အိပ်ရာနေရာတို့ကို၊ ပညာပေန္တံ၊ ခင်းတတ်သော၊ သ
 သာဝကံ၊ ကိုယ်တော်တပည့်ကို၊ ကိတ္တယန္တဿ၊ ကြားတော်မူသော၊ မြတ်
 စွာဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ သုဏိတွာန၊ နာ၍၊ အဟံ၊ ဝါသည်။
 စရဒိတော၊ ဝမ်းမြောက်၏။ သသံစာဿ၊ တပည့်သားသံစာနှင့်တကွ
 သော၊ တဿမဟေသိနော၊ ထိုမြတ်စွာဘုရားအား၊ အဓိကာရံ၊ ပူဇော်ခြင်း
 ကို၊ ကတွာ၊ ပြု၍၊ ပါဒေ၊ ခြေတော်၌၊ သိရဿ၊ ဦးဖြင့်၊ နိပစ္စ၊ ငင်၍၊ တံဋ္ဌာနံ၊ ထို
 အရာကို၊ အဘိပတ္တယိ၊ တောင့်တပြီး၊ တဒါ၊ ထိုအခါ၌၊ သသောမဟာ
 ဝီရော၊ ထိုမြတ်စွာဘုရားသည်၊ မမ၊ ဝါ၏။ ကမ္မံ၊ အမှုကို၊ ပကိတ္တယံ၊ ကြား
 လျက်၊ အာဟ၊ မိန့်တော်မူ၏။ ယော၊ အကြင်သူသည်၊ သသံစာ၊ သံစာနှင့်
 တကွ၊ သောကနာယကံ၊ ဝါထုရားကို၊ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး၊ ဝောဝ
 ဇေထိ၊ ကျေးမွေး၏။ ကမထပတ္တက္ခော၊ ကြာညှိပွင့်ချပ်နှင့်တူသော
 မျက်စိရှိသော၊ သိဟံသော၊ ခြင်္သေ့မင်း၏ပရံးနှင့်တူသောပရံးရှိသော၊ ကန
 ကတ္တစော၊ ရွှေအဆင်းနှင့်တူသောအရေရှိသော၊ ဝောအယံသေ၊ ဗြိပုတ္တော
 ထိုသူဌေးသားသည်၊ မမ၊ ဝါ၏။ ပါဒမူသေ၊ ခြေရင်း၌၊ ဥတ္တမံ၊ မြတ်သော၊
 ဋ္ဌာနံ၊ အရာကို၊ ပတ္တယံ၊ တောင့်တလျက်၊ ပတိ၊ ဝပ်၏။ ဣတော၊ ဤဘုဒ္ဓ
 ကမ္ဘာမှ၊ သတသဟသောကဗ္ဗေ၊ ကမ္ဘာတသိန်းထက်၌၊ ဩက္ကာကကုထ
 သတ္တဝေါ၊ တတိယဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊
 ဝေါတမောနာမ၊ ဝေါတမအမည်ရှိသော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊
 သောကော၊ သောက၌၊ ဝဘိယတိ၊ ဖြစ်သတ္တံ၊ တသ၊ ဗုဒ္ဓဿ၊ ထိုမြတ်
 စွာဘုရား၏၊ သာဝကော၊ တပည့်ဖြစ်သော၊ ဒဗ္ဗောနာမေန၊ ဒဗ္ဗဟူသောအ
 မည်ဖြင့်၊ ဝိသုဒတာ၊ ထင်ရှားကျော်စောသော၊ သေနာသနပညာပကော၊
 အိပ်ရာနေရာခင်းတတ်သော၊ အဂ္ဂေါ၊ မြတ်သော၊ အယံ၊ ဤသူသည်၊ တဒါ၊
 ထိုအခါ၌၊ ဟေသတိ၊ ဖြစ်သတ္တံ၊ သုကတောန၊ ကောင်းစွာပြုအပ်သော၊

တေနကမ္မေနစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိဗိဟိစ၊
 စေတနာဆုတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနသံဒေဝံ၊ လူ၏ကိုယ်
 ကို၊ ဇဟိတဗ္ဗာစွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဟံ၊ ငါသည်
 အဂစ္ဆိံ၊ သွားပြီ၊ သတာနံတိဏိခတ္တုဗ္ဗ၊ အကြိမ်သုံးရာတိုင်တိုင်လည်း၊
 ဒေသရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယိံ၊ ပြုပြီ၊ သတာနံပဗ္ဗက္ခတ္တုဗ္ဗ၊
 အကြိမ်ငါးရာတိုင်တိုင်လည်း၊ အဟံ၊ ငါသည်၊ စက္ကဝတ္ထိ၊ စကြာမင်းသည်၊
 အဟောသိံ၊ ဖြစ်ပြီ၊ ဧဝံ၊ ပြန်ပြောသော၊ ပဒေသရဇ္ဇံ၊ ပဒေသရာဇ်
 မင်း၏အဖြစ်သည်၊ ဂဏနတော၊ ဂဏန်းအရေးအတွက်အားဖြင့်၊ အသင်္ခယံ
 မရေးတွက်နိုင်၊ တဿကမ္မဿ၊ ထိုကံ၏၊ ဝါဟဿ၊ အစွမ်းကြောင့်၊ သဗ္ဗတ္ထ
 အလုံးစုံသောဘဝတို့၌၊ သုခိတော၊ ချမ်းသာခြင်းသို့ရောက်သည်၊ အာသိံ၊
 ဖြစ်ပြီ၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနဝတေကဗျေ၊ ကိုးဆံ့တကမ္ဘာ
 ထက်၌၊ ဝိပဿိနာမ၊ ဝိပဿိအမည်တော်ရှိသော၊ တရုဒဿနော၊ ရှုချင်
 ဘွယ်ရှိသော၊ သဗ္ဗခမ္ဘဝိပဿကော၊ အလုံးစုံသောတရားကိုရှုထေ့ရှိသော၊
 နာယကော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ ။ တဿ၊ ထိုမြတ်
 စွာဘုရား၏၊ တာဒိနော၊ သည်းခံခြင်းကျေးဇူးနှင့်ပြည့်စုံသော၊ သဗ္ဗာသဝ
 ပံရိက္ခိတံ၊ အလုံးစုံသောအာသဝေါတရားတုန့်ပြီးသော၊ သာဝကံ၊ တပည့်
 သားတော်ကို၊ သုဒ္ဓေါတိစ၊ စင်ကြယ်၏ဟူ၍လည်း၊ ဝိဇာနိယ၊ သိထွက်၊
 နုဠပိတ္တော၊ ပြစ်မှားသောစိတ်ရှိသည်ဖြစ်၍၊ ဥပဝဒိံ၊ စွပ်စွဲပြီ၊ ။ တဿေဝ
 နရပိရဿ၊ ထိုမြတ်စွာဘုရား၏သာသျှင်၊ မဟေပရိနံ၊ မြတ်သောသီလကျေး
 ဇူးကိုရှာမိုးလေ့ရှိကုန်သော၊ သာဝကာနံ၊ တပည့်တို့အား၊ သဏာကဗ္ဗ၊ စာ
 ရေးတံကိုလည်း၊ ဂဟေတွာန၊ ယူ၍၊ အဟံ၊ ငါသည်၊ ဝိရောဒနံ၊ နို့ဆွမ်းကို၊
 အဒါသိံ၊ လှူပြီ၊) ။ ဣမဂ္ဂိဘဒ္ဒကေကဗျေ၊ ဤဘဒ္ဒကမ္ဘာ၌၊ ဗြာဟ္မဗန္ဓု၊ ပုဏ္ဏား
 မျိုးဖြစ်သော၊ မဟာဗယသော၊ များသောအခြံအရံအကျော်အစောရှိသော၊
 ဝဒတံ၊ ဆိုတတ်သောသူတို့ထက်၊ ဝရော၊ မြတ်တော်မူသော၊ နာမေန၊ အ
 မည်အားဖြင့်၊ ကဿပေါနာမ၊ ကဿပအမည်ရှိသောမြတ်စွာဘုရားသည်၊
 ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ သာသနံ၊ သာသနာတော်ကို၊ ဇောဗာယိတွာန၊ ထွန်း
 လင်းစေ၍၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ကုတိတ္ထိယေ၊ မိစ္ဆာတိတ္ထိတို့ကို၊
 အဘိသုယျ၊ ထွန်းမိုး၍၊ ဝေနေယျ၊ ကျွတ်ထိုက်သောသတ္တဝါတို့ကို၊ ဝိန
 ဟိတွာဝ၊ ဆုံးမ၍သာသျှင်၊ သသာဝကော၊ တပည့်သားသံဃာနှင့်တကွ၊
 သော၊ ထိုမြတ်စွာဘုရားသည်၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ခံတော်မူ၏၊ ။ သသိ
 သော၊ တပည့်သားသံဃာနှင့်တကွ၊ နုဒထေ၊ မြတ်စွာဘုရားသည်၊ နိဗ္ဗုတေ၊

ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော်၊ သာသနော၊ သာသနာတော်သည်၊ အတ္ထံ၊ ကွယ်ခြင်းသို့၊ တေမိ၊ ရောက်လုသတ်သော်၊ ဒေဝါ၊ နတ်တို့သည်၊ သံဝိဂ္ဂါ၊ ထိတ်လန့်ကုန်သည်ဖြစ်၍၊ မုတ္တမကသာ၊ ဖြေလေဆော်၍ကုန်သည်ဖြစ်၍၊ ရုဒ မုခါ၊ ငိုသောမျက်နှာရှိကုန်သည်ဖြစ်၍၊ ကန္ဒိ၊ သူငိုကြွေးကြဲကုန်၏။ ။ ဓမ္မ ကေဠာ၊ တရားဝန်ရိုးသည်၊ နိဗ္ဗာယိဿတိ၊ နိဗ္ဗာန်ယူသိနိုးခြင်း၊ ဓမ္မတ္ထံ၊ သုဗ္ဗတော၊ ကောင်းသောအကျင့်ရှိကုန်သော သံဃာတော်တို့ကို၊ နယေပိ ယာမ၊ မမြင်ကုန်အံ့။ ။ သဗ္ဗံ တရားတော်ကို၊ နသုတိယာမ၊ မနာရ ကုန်အံ့၊ နော၊ ဝါတို့၏၊ အဂ္ဂပုညတာ၊ နည်းသောကောင်းမှုရှိသည်၏ အဖြစ် သည်၊ အဟော၊ ဩဌာန်၊ ဩဘွယ်ရှိစွာ၊ ။ တဒါ၊ ထိုအခါ၌၊ အစထာ၊ မတုန် ထွက်နိုင်သော၊ သဗ္ဗာ၊ အလုံးစုံသော၊ သာအလိပထဝီ၊ ဤမဟာပထဝီသည်၊ စာသဒဿ၊ တုန်ထွက်၏၊ သာဂရောစ၊ ဝေရုဗ္ဗရာသည်ထည်း၊ သသောကောဝ စိ၊ ရိပ်ခြင်းရှိသကဲ့သို့၊ ကရုဏံ၊ သနားဘွယ်သော၊ ဂိရံ၊ အသံကို၊ ဝိနဒိ၊ မည်၏ စာတုန္ဒိ၊ သာ၊ အရပ်လေးမျက်နှာ၌၊ အမာနုသာ၊ လူသံမဟုတ်ပါ၊ ဒုဒ္ဓိဘိယော၊ တောသံရှိသည်၊ နာဒယိံ၊ သူမည်ကုန်၏၊ သမန္တတော၊ ထက်ဝန်းကျင်မှ၊ သယာတယာ၊ ကြောက်မက်ဖွယ်ကိုအောင်တတ်ကုန်သော၊ အသနုယော၊ ရိပ်၊ ကြိုးတို့သည်၊ ဗလိံ၊ သုစ၊ ထစ်ကုန်သည်သာတည်း၊ နာသော၊ ကောင်း ကင်မှ ဥက္ကာ၊ ဥပါတ်တို့သည်၊ ဗတိံ၊ သူ၊ တုကုန်၏၊ ဇုမကေတုစ၊ ကျိုက်တို့ သည်သည်၊ ဒိဿတိ၊ ထင်၏၊ သဗ္ဗမ၊ စာထဝရောစ၊ အခိုးနှင့်တကွသော တိတ်ခွန်သည်သည်၊ ဒိဿတိ၊ ထင်၏၊ ဝိဝါ၊ သားတို့သည်၊ ကရုဏံ၊ သ နားစဖွယ်၊ မုပိ၊ သူ၊ မည်ကုန်၏။ ။ သာသနတ္ထံ၊ သူစကော၊ သာသနာကွယ် ခြင်း၏အကြောင်းကိုပြဟော်မူကုန်သော၊ ဒါရုဏော၊ ကြမ်းတမ်းကုန်သော၊ ဥပ္ပါဒေ၊ နိမိတ်တို့ကို၊ ဒိသ္မာ၊ မြင်၍၊ သံဝိဂ္ဂါ၊ ထိတ်လန့်ကုန်သည်ဖြစ်၍၊ သတ္တ ဘိက္ခု၊ ဝါ၊ ရနစ်ပါးသောရဟန်းတို့သည်၊ တဒါ၊ ထိုအခါ၌၊ မယံ၊ ဝါတို့သည်၊ ဝိန္တယိမှ ကြံကြံကုန်ပြီ၊ သာသနော၊ သာသနာတော်နှင့်၊ ဝိနာ၊ ကင်း၍၊ အမှာ ကံ၊ ဝါတို့အား၊ ဇိဝိတနာ၊ အသက်ရှင်သဖြင့်၊ အလံ၊ မသင့်၊ မယံ၊ ဝါတို့သည် မဟာချည့်၊ ဟောကြီးထဲသို့၊ ပရိသိတွာ၊ ဝင်၍၊ ဇိနသာသနံ၊ မြတ်စွာဘုရား ၏သာသနာတော်ကို၊ ယုဇ္ဇာမ၊ အားထုတ်ကုန်အံ့။ ။ တဒါ၊ ထိုအခါ၌၊ အရ ညော၊ ကော၌၊ ဥဒ္ဓိန္ဒံ၊ မြင့်သော၊ ဥက္ကမံ၊ မြတ်သော၊ သေလံ၊ တောင်ကို၊ အန္ဓသ မှ၊ မြင်ကုန်၏၊ နိဿယိယာ၊ ထမ်းချင့်ထွေးခြင်းတံ၊ ထိုတောင်ကို၊ အာမု ယှ၊ တက်၍၊ နိဿယိ၊ ထမ်းချင့်ထွေးကို၊ ပါတယိမှသော၊ ချကုန်၏။ ။ တဒါ၊ ထိုအခါ၌၊ ထေရော၊ မထေရ်ကြီးသည်၊ နော၊ ဝါတို့ကို၊ ဩဝနိ၊ ဆုံးမ၏

ဗုဒ္ဓုပ္ပါဒေါ၊ ဘုရား၏အဖြစ်ကို၊ သုဒုလ္လဘော၊ အလွန်ရဲခဲ၏၊ ဒုလ္လဘာ၊ ရဲခဲသော
သဒ္ဓါ၊ သဒ္ဓါတရားကို၊ အဘိလဒ္ဓါ၊ အလွန်ရဲခဲ၏၊ သာသနံ၊ သာသနာတော်
သည်၊ ယောကံသေသဉ္စ၊ အနည်းငယ်မျှကြွင်းသေး၏။ ။ ဝေတာတိတံ၊
ဗုဒ္ဓုပ္ပါဒေဏကိုလွန်ကုန်သောသူတို့သည်၊ အနန္တဒုက္ခသာဂဇေ၊ အဆုံးမရှိ
သောသံသရာဆင်းရဲ၌၊ နိပတန္တိ၊ ကျကုန်၏၊ တသ္မာ၊ ထိုကြောင့်၊ ယာဝတံ၊
အကြင်မျှလောက်၊ ရနေမတံ၊ မြတ်စွာဘုရားသာသနာတော်သည်၊ ဌာတိ၊
တည်၏၊ တာဝံ၊ ထိုမျှလောက်၊ ပယောဂေါ၊ လုံ့လကို၊ ကာတဗ္ဗော၊ ပြုအပ်
၏။ ။ သောထေရော၊ ထိုမထေရ်ကြီးသည်၊ အရဟတံ၊ ရဟန္တာသည်၊ အာ
ဘိ၊ ဖြစ်၏၊ တဒါဒုဂါ၊ ထိုမထေရ်ကြီးသို့အစဉ်လိုက်သောဒုတိယမထေရ်
သည်၊ အနာဂါမိ၊ အနာဂံ သည်၊ အာဘိ၊ ဖြစ်၏။ ဣတဇေ၊ ဤမှတစ်ပါးကုန်သော
ငါးယောက်ကုန်သောရဟန်းတို့သည်၊ သုဘိဇာ၊ ကောင်းသောသီလနှင့်၊
ယုတ္တာ၊ ယှဉ်ကုန်သည်ဖြစ်၍၊ ဒေဝဇောကံ၊ နတ်ပြည်သို့၊ အဂမှသေ၊ ရောက်
ကုန်၏။ ။ ဝိဇ္ဇာသံသာရော၊ ကူးမြောက်ပြီးသော သံသရာသာဂဇေ
သောရဟန္တာသည်၊ နိဗ္ဗုတော၊ နိဗ္ဗာန်ယူထိမ်းငြိမ်းခြင်းကိုပြုတော်မူလေပြီ
ကောကော၊ တယောက်ကား၊ သုဒ္ဓါဝါသေစ၊ သုဒ္ဓါဝါသတံသို့လည်း၊ အဂမာ၊
သွားပြီးအာရှာ၊ ငါသည်လည်းကောင်း၊ ပတ္တုသာတိစ၊ ပတ္တုသာတိသည်
လည်းကောင်း၊ သာဘိယောစ၊ သာဘိယသည်လည်းကောင်း၊ ဗာဟိယေစ၊
ဗာဟိယသည်လည်းကောင်း၊ တထာ၊ ထိုမှတစ်ပါး၊ ကုမဒကုသပေါစေဝ
ကုမဒကုသပသည်လည်းကောင်း၊ တတ္ထတတ္ထ၊ ထိုထိုမြို့ရွာသို့၊ မယံ၊ ငါ
တို့သည်၊ ဥပဂါ၊ ရောက်ကုန်၏။ ဂေါတမေန၊ ဂေါတမမြတ်စွာဘုရားသည်၊
အနုကမ္ဘိတာ၊ အစဉ်စောင့်ရှောက်ကုန်သည်ဖြစ်၍၊ သံသာရဗန္ဓနာ၊ သံသရာ
တည်းဟူသောအနှောင်အဖွဲ့မှ၊ ရတ္တာ၊ လွတ်ကုန်ပြီ။ ။ မလ္လေသု၊ မလ္လတိုင်း
တို့၌၊ ကုသိနာရာယံ၊ ကုသိနာရုံပြည်၌၊ ဒေယော၊ ဖြစ်၏။ မေမယာ၊ ငါသည်
ဂဗ္ဘဝ၊ အမိဝမ်း၌သာလျှင်၊ သတော၊ ဖြစ်စဉ်၊ မာတာ၊ အမိသည်၊ မတာ၊
သေသည်ဖြစ်၍၊ ဝိတာဂ္ဂဇာ၊ ထင်းတံသို့တင်၏။ တတောတဒါကာထေ၊ ထို
အခါ၌၊ အဟံ၊ ငါသည်၊ နိပ္ပတိကော၊ စင်လွင့်သည်ဖြစ်၍။ ။ ဒဗ္ဗုဂ္ဂမိ၊ မြေ
အရ၌၊ ပတံတော၊ ကျ၏။ တကော၊ ထိုကြောင့်၊ ဒဗ္ဗောတိ၊ ဒဗ္ဗဟူ၍၊ ဝိသု
တော၊ ကျော်စော၏။ အဟံ၊ ငါသည်၊ ဗြဟ္မစာရိဗလေန၊ မြတ်သောအကျင့်
၏အစွမ်းကြောင့်၊ သတ္တဝသကော၊ ရန်နှစ်သာရှိသေးထူး၊ ဝိရက္ခော၊
ရဟန္တာအဖြစ်သို့ရောက်၏။ ။ အဟံ၊ ငါသည်၊ ဝိရောဒနဗထေန၊ နို့ဆွမ်း
လျှင်ြင်း၏ အစွမ်းကြောင့်၊ ပဗ္ဗဟင်္ဂေဟိ၊ ငါးပါးသောအင်္ဂါတို့နှင့်၊ ဥပါဂ

တော၊ ဖြည့်စုံခြင်းသို့ရောက်၏။ ဒီကာသဝေါပဝါဒေန၊ ရဟန္တာကိုရိုးစွပ်
 ခြင်းကြောင့်ပါပေဟိ၊ ယုတ်မာကျန်သောမေတ္တိယထုပ္ပဇကရဟန်းတို့သည်
 ဗဟုစောဒိတော၊ အကြိမ်များစွာ စောဒနာကုန်၏။ ဥတော ဝုညဉ္စ ပါပဉ္စ၊
 ကောင်းမှုမကောင်းမှုနှစ်ပါးတို့သည်လည်း။ ဣဒါနိ၊ ယခုအခါ၌၊ အဟံ၊ ငါ
 သည်၊ ဝိဘိဝေတ္ထော၊ လွန်မြောက်သည်၊ အဋ္ဌိ၊ ဖြစ်၏။ ဗရမံ၊ မြတ်သော၊ သန္တံ၊
 နိဗ္ဗာန်သို့၊ ပတွာနု၊ ရောက်၍၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ
 ၏။ ထုပ္ပဇကော၊ ကောင်းသော အကျင့်ရှိကျန်သော သံဃာတော်တို့ကို၊
 ဟာသယိတွာနု၊ ရွတ်စေ၍၊ သေနာသနံ၊ အိပ်ရာနေရာကို၊ ပညာပယိ၊ ခင်းပြီး၊
 ဇိနော၊ မြတ်စွာထုရားသည်။ တထိံဂုဏော၊ ထိုကျေးဇူး၌၊ ထုဋ္ဌော၊ နှစ်သက်
 သည်ဖြစ်၍၊ မံ၊ ငါအား၊ တေဒပ္ပေ၊ တေဒဂ်အရာ၌၊ ဌပေထိ၊ ထားတော်မူ
 ၏။ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊
 အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊
 ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံး
 အမထော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိ
 ခါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမထော်ကို၊
 ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့သျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်
 ရှိသော၊ ဒဗ္ဗမလ္လပုတ္တောထေရော၊ ဒဗ္ဗမလ္လပုတ္တမထေရ်သည်၊ ဣမာဂါထာ
 ယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣဒိနာ
 နုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဒဗ္ဗမလ္လပုတ္တတ္ထေရဿ၊
 ဒဗ္ဗမလ္လပုတ္တမထေရ်၏။ စတုတ္ထံ၊ လေးခုမြောက်သော၊ အပဒါနံ၊ အပဒါနံ
 သည်၊ သမတ္တံ၊ ပြီးပြီး။ ။

၅၄-ကဗ္ဗာယနဝဂ်-၅၃၇-ကုမာရကဿပတ္ထေရအပဒါနံ၊

ဧတော၊ ဤအခွကမ္ဘာမှ၊ သတသဟသေ၊ မြိကဗ္ဗ၊ ကမ္ဘာတစ်နီးထက်၌၊
 သဗ္ဗသောကဟိတော၊ အဆုံးစုံသောထောက၏အစီးအပွားဖြစ်တော်မူသော
 ဝိရောလုံ၊ လရှိတော်မူသော၊ ပဒုမုတ္တရနာမကော၊ ပဒုမုတ္တရအမည်တော်
 ရှိသော၊ နာယကော၊ မြတ်စွာထုရားသည်၊ ဥပဇ္ဇိ၊ ပွင့်တော်မူ၏။ ဣဒါ၊
 ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဗြာဟ္မဏော၊ ပုတ္တားသည်၊ ဟုတွာ၊ ဖြစ်၍၊ ဝိသု
 ထော၊ ကျော်စော၏။ ဝေဒပါရဂူ၊ ဗေဒင်သုံးကျမ်းဆုံးခမ်းရောက်၏။ ဒိဝါဝိ
 ဟာရံ၊ နေ့သန့်စင်ရာကို၊ ဝိစရံ၊ တွည့်လည်လည်ရှိသော်၊ လောကနာယကံ၊

၅၄-ကဏ္ဍယနဝဂ်-၅၃၇-ကုမာရကဿပဗေဋ္ဌရအပဒါနိ၊ ၄၀၅

မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ စတုသစ္စံ၊ သစ္စာလေးပါးတရားကို၊
ပကာသေန္တံ၊ ပြင်တော်မူတတ်သော၊ သဒ္ဓေဝကံ၊ နတ်နှင့်တကွသောစောက
ကို၊ ဗောဓယံ၊ သစ္စာလေးပါးတရားကိုသိစေတော်မူတတ်သော၊ တံ၊ ထို
မြတ်စွာဘုရားကို၊ အဒ္ဓသံ၊ မြင်ပြီ၊ မဟာဇနော၊ လူအပေါင်း၌၊ ဝိဝိတ္တကထိကာ
နံ၊ ဆန်းကြယ်သောတရားစကားကို တောတတ်ကုန်သောရဟန်းတို့တွင်၊
အပ္ပံ၊ အမြတ်ဆုံးဟူ၍၊ ဝတ္ထုယန္တံ၊ ငြီးပွမ်းတော်မူသောမြတ်စွာဘုရားကို၊
ဒိသ္မာ၊ မြင်၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ မုဒိတပိတ္တော၊ ဝမ်း
မြောက်သောစိတ်ရှိသည်ဖြစ်၍၊ တထာဂတံ၊ မြတ်စွာဘုရားကို၊ နိမန္တေတွာ၊
ပင့်တိတ်၍၊ နာနာရုတ္တေဟိ၊ အထူးထူးသော ဆိုးရည်ဖြင့် တစ်ကုန်သော၊
ဝတ္ထေဟိ၊ အဝတ်တို့ဖြင့်၊ နာနာရုတနပဇ္ဇောတံ၊ အထူးထူးသောရတနာတို့
ဖြင့်တောက်ပသော၊ မဏ္ဍပံ၊ မဏ္ဍပ်ကို၊ အလင်္ကာရိတွာန၊ တန်ဆာဆင်၍၊
သဝံဗာ၊ သံဃာနှင့်တကွ၊ တဟိ၊ ထိုမဏ္ဍပ်၌၊ ဘောဓယိ၊ ကျေးမွေးပြီး
နာနဂ္ဂသဘောဇနံ၊ အထူးထူးမြတ်သော အရသာ ရှိသော ဘောဇဉ်ကို၊
သတ္တာဟံ၊ ရုနစ်ခုက်ပတ်လုံး၊ ဘောဓယိတွာ၊ ကျေးမွေး၍၊ နာနာပိတ္တ
ဟိ၊ အထူးထူးသော ဆန်းကြယ်ကုန်သော၊ ဝုပ္ပေဟိ၊ ပန်းတို့ဖြင့်၊ မဟာပိရံ၊
မြတ်စွာဘုရားကို၊ ပူဇော်တွာ၊ ပူဇော်၍၊ ပါဒမူလမ္ဘိ၊ ခြေတော်မင်း၌၊ နိပဗ္ဗာ
ဝင်၍၊ အဟံ၊ ငါသည်၊ တံဋ္ဌာနံ၊ ထိုအရာကို၊ ပတ္ထယိ၊ တောင့်ဟပြီ၊
တဒါ၊ ထိုအခါ၌၊ ကရုဏေကရသာသယော၊ ဆင်းရဲခြင်းကိစ္စကိုပယ်တတ်
သောမြတ်သောကရုဏာ၏တည်ရာဖြစ်သော၊ မုနိဝရော၊ ထုရားမြတ်သည်၊
ပဒုမာနနဇောစနံ၊ ပဒုမာကဲ့သို့သော မျက်နှာ ပဒုမာကဲ့သို့သော မျက်စိရှိ
သော၊ ဝိတိပါမောဇ္ဇဗဟုယံ၊ နှစ်သက်ခြင်း၊ ဝမ်းမြောက်ခြင်း များသော၊
သရဒ္ဓဂ္ဂတနုရူဟံ၊ ရွှင်သောကိုယ်အမွှေးရှိသော၊ ဟာသမ္ဘိဘဝိသာလက္ခံ၊
ရွှင်ခြင်းပြုံးခြင်း၌ပွင့်သောမျက်စိရှိသော၊ မမသာသနထာထယံ၊ ငါဘုရား
၏သာသနာတော်ကိုအလိုရှိသော၊ မေ၊ ငါ၏၊ ပါဒမူလေ၊ ခြေမင်း၌၊ ပတိ
တံ၊ ဝတ်သော၊ ဧကာဝတ္ထံ၊ တတ္ထာသောအဝတ်ကိုဝတ်သော၊ သုမာနသံ၊
ကောင်းသောစိတ်ရှိသော၊ ဧတံဒိဇေဝရံ၊ ဤပုဏ္ဏားမြတ်ကို၊ ပဿထ၊ ရှုကြ
လော၊ သေသော၊ ဤပုဏ္ဏားသည်၊ ဝိဝိတ္တကထိကတ္ထနံ၊ ဆန်းကြယ်သော
တရားစကားကိုဟောရာဖြစ်သော၊ တံဋ္ဌာနံ၊ ထိုအရာကို၊ ပတ္ထေဟိ၊ တောင့်
တ၏၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟာသောကပ္ပေ၊ ကမ္ဘာတစ်ဝိုင်း
ထက်၌၊ ဩက္ကာကကုသသမ္ဘဝေ၊ တတိယဩက္ကာက အမျိုး၌ဖြစ်သော၊
နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်ရှိသော၊ သတ္ထေ

မြတ်စွာဘုရားသည်၊ လောကေးထောကန္တံ၊ ဘဝိယသတိ၊ ဖြစ်လတ္တံ့၊ ။
 တဿ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓမ္မေသု၊ ဆယ်ပါးသောတရားတို့၌၊
 ဒါယာဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သောတရားဖြင့်ဖြစ်သည်၊
 ဓမ္မနိဗ္ဗိတော၊ တရားသည်ဖန်ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ ကုမာရကဿ
 ပေါနာမ၊ ကုမာရကဿပအမည်ရှိသော၊ သဿ၊ သာဝကော၊ တရားတပည့်
 သားသည်၊ ဟောသတိ၊ ဖြစ်လတ္တံ့၊ ။ ဝိပိတ္တဗုဒ္ဓဗုဒ္ဓသာဝနံ၊ ဆန်းကြယ်
 သောပန်း၊ ဆန်းကြယ်သော ဝုဆိုးတို့၏၊ ဝါဟသ၊ အစွမ်းကြောင့်လည်း
 ကောင်း၊ ရတနာနံ၊ ရတနာတို့၏၊ ဝါဟသ၊ အစွမ်းကြောင့်လည်းကောင်း၊
 ဝိပိတ္တကထိကနံ၊ ဆန်းကြယ်သော တရားစကားကို ဟောတတ်သောသူ
 တို့တွင်၊ သော၊ ထိုသူသည်၊ အဂ္ဂတံ၊ မြတ်သည်၏အဖြစ်သို့၊ ပါပုဂ္ဂိယာတိ၊
 နောက်လတ္တံ့၊ ။ သနီကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊
 ထိုကောင်းမှုကံကြောင့် လည်းကောင်း၊ စေတနာပဏိပိတိစ၊ စေတနာဆု
 တောင်းခြင်းတို့ကြောင့် လည်းကောင်း၊ မာနုသံဒေဝံ၊ လူ၏ကိုယ်ကို၊
 ဇဟိတွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဟံ၊ ငါသည်၊
 အဂစ္ဆိံ၊ သွားပြီ၊ ။ ခုနိမဇ္ဈေ၊ သဘင်၏အထယ်၌၊ နဇ္ဇော၊ သတင်သည်
 သည်၊ ပရိတ္တမတိယထာ၊ တွည့်သည်သကဲ့သို့၊ တာဝါတဒေဝ၊ တကြီးငယ်၌၊
 ပရိတ္တမိံ၊ တွည့်သည်ပြီ၊ သာခမိဝကြားဇာ၊ သာခသမင်း၏သားသည်၊ ဟုတွာ၊
 ဖြစ်၍၊ မိဂိယာ၊ သမင်မ၏၊ ကုစ္ဆိံ၊ ဝမ်းသို့၊ ဩက္ကမိံ၊ သက်ပြီ၊ ။ တဒါ၊
 ထိုအခါ၌၊ မယံ၊ ငါသည်၊ ကုစ္ဆိံ၊ ဝမ်း၌တည်စဉ်၊ ဇန္တိဝါရော၊ ငါ့အမိ
 ကိုသတ်သော အထည်သည်၊ ဥပဗ္ဗိတော၊ ရှေးရှုတည်၏၊ သာခေန၊ သာခ
 သမင်မင်းသည်၊ စက္ကာ၊ စွန့်အပ်သော၊ မေ၊ ငါ၏၊ မာတာ၊ အမိသည်၊ နိဂြော
 ဝံ၊ နိဂြောသမင်မင်းသို့၊ သရဏံ၊ ကိုးကွယ်ရာဟူ၍၊ ဝတော၊ ဆည်းကပ်
 ၍၊ ။ ဝိဂရာဇေန၊ သားတို့၏မင်းဖြစ်သော၊ တေန၊ ထိုနိဂြောသမင်
 မင်းသည်၊ သပါဏံ၊ မိမိအသက်ကို၊ ပရိစဒိတွာ၊ စွန့်၍၊ သာ၊ ထိုငါ့အမိ
 သည်၊ မရဏာ၊ သေစေးမှ၊ ပရိမောပိတေ၊ လွတ်၏၊ တဒါ၊ ထိုအခါ၌၊ မမ၊
 ငါအား၊ ဧဝံ၊ ဤအတူ၊ ဩဒါ၊ ငါ့အမိဆုံးမ၏၊ ။ နိဂြောမေဝ၊ နိဂြော
 ဝကိုသာလျှင်၊ သေဝေယျ၊ မှီဝဲရာ၏၊ သာခံ၊ သာခသမင်မင်းကို၊ နဥပသံဝ
 သော၊ ကပ်၍မမှီဝဲရာ၊ နိဂြောဝေယျံ၊ နိဂြောသမင်မင်း၌၊ မတံ၊ သေခြင်း
 သည်၊ သေဝေယျာ၊ မြတ်၏၊ သာခမိ၊ သာခသမင်မင်း၌၊ ဇိဝိတံ၊ အသက်
 ရှင်ခြင်းသည်၊ ဟဇ္ဇေ၊ မမြတ်၊ ။ ဝိဂယုထပေန၊ သားအပေါင်းကို
 စောင့်တတ်သော၊ တေန၊ ထိုနိဂြောသမင်မင်းသည်၊ အနုယံဋ္ဌာ၊ ဆုံးမ

အပ်ကုန်သော၊ အဘဉ္စ၊ ငါသည်ထည်းကောင်း၊ မာတာစ၊ အမိသည်ထည်း
ကောင်း၊ ဣတဓေ၊ ဤမှတပါးကုန်သောသမင်တို့ သည်ထည်းကောင်း၊
တသောဝါဒံ၊ ထိုနိဂြောဓသမင်မင်း၏အဆုံးအမကို၊ အာဂမ္မ၊ စွဲ၍၊ ပဝါသံ၊
အရပ်တပါးသို့၊ ဂတာ၊ သွားကုန်သောသူတို့သည်၊ သဗ္ဗရံယထေဝ၊ မိမိ
အိမ်ကဲ့သို့သာလျှင်၊ အာဂတာယထာ၊ သာကုန်သကဲ့သို့၊ ရမ္မံ၊ နှလုံးမွေ့လျော်
ဘွယ်ရှိသော၊ တုသိတာဝါသံ၊ တုသိတာနတ်ပြည်သို့၊ ဂတာ၊ ထားကုန်၏၊
ပုနော၊ သတန်း၊ ကဿပေဝီရသ၊ ကဿပမြတ်စွာတုရား၏၊ သာသနေ၊ သာ
သာတော်သည်၊ အတ္ထံ၊ ကွယ်ခြင်းသို့၊ ဧတ္ထမ္ဘိ၊ ရောက်သည်ရှိသော်၊ ဧထထ
သိခရံ၊ တောင်ထွတ်သို့၊ အာရုယျ၊ တက်၍၊ ဇိနသာသနံ၊ မြတ်စွာတုရားသာ
သနာတော်ကို၊ ယုဗ္ဗိဘွာ၊ အားထုတ်၍၊ ။ ဣနိဒါ၊ ယခုအခါ၌၊ အဟံ၊ ငါ
သည်၊ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌၊ သေဗ္ဗိကုလေ၊ သူဌေးမျိုး၌၊ အဟု၊ မြစ်
၏၊ အာပန္နသတ္တာ၊ အမိဝမ်းသို့ရောက်သော၊ မေ၊ ငါ၏၊ မာတာ၊ အမိသည်၊
အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းတောင်၌၊ ပဗ္ဗဇိံ၊ ဟောင်းပြုပြီ၊ ။
သဂတ္တံ၊ ကိုယ်ဝန်ရှိသော၊ တံ၊ ထိုငါ့၊ အမိကို၊ ဝိဒိတွာန၊ သိ၍၊ ဒေဝဒတ္တံ၊ ဒေဝ
ဒတ်သို့၊ ဥပါနယံ၊ ဆောင်ကုန်၏၊ သော၊ ထိုဒေဝဒတ်သည်၊ ပါပိကံ၊ ယုတ်မာ
သော၊ ဣဝံ၊ ဤသို့၊ ဤရဟန်းမိန်းမကို၊ နာသေထ၊ ဗျက်သီးကြကုန်သော၊
ဣတိ၊ ဤသို့၊ အဝေါစ၊ ဆို၏၊ ။ ဣမာနိပိ၊ ဤသူတို့ကိုလည်း၊ ရုနိန္ဒန၊
ရဟန်းတို့ကိုအစိုးရသော၊ ဇိနနု မြတ်စွာတုရားသည်၊ အနုကမ္ဘိတာ၊ အစဉ်
စောင့်ရှောက်အပ်သည်ဖြစ်၍၊ မာတာ၊ အမိသည်၊ ဝိက္ခုနုပဿယေ၊ ရဟန်း
မိန်းမတို့၏ကျောင်း၌၊ မယှံ၊ ငါ့အား၊ သုခိနာ၊ ချမ်းသာသဖြင့်၊ အဇနိ ဖွား၏၊
တံကာရထံ၊ ထိုအကြောင်းကို၊ ဝိဒိတွာ၊ သိ၍၊ မဟိပါထေ၊ ရေမြေကိုအစိုးရ
သော၊ ကောသလေ၊ ကောသလမင်းသည်၊ ကုမာရပရိဟာရေန၊ မင်းသား
အဆောင်အရွက်ဖြင့်၊ မံ၊ ငါ့ကို၊ အပေါသပိ၊ ကျေးမွေး၏၊ အဟဉ္စ၊ ငါသည်
ထည်း၊ နာမေန၊ အမည်အားဖြင့်၊ ကဿပေါ၊ ကဿပမည်၏၊ ။ မဟာက
ဿပံ၊ မဟာကဿပကို၊ အာဂမ္မ၊ စွဲ၍၊ အဟံ၊ ငါသည်၊ ကုမာရကဿပေါ၊
ကုမာရကဿပမည်၏၊ ဗုဒ္ဓေန၊ မြတ်စွာတုရားသည်၊ ဒေသိတံ၊ ဟောတော်
မူအပ်သော၊ ဝိဇ္ဇိသဒိသံ၊ တောင်ပိုနှင့်တူသော၊ ကာယံ၊ ကိုယ်ကို၊ သုတွာ၊
နာ၍၊ ။ တံတော၊ ထိုအခါ၌၊ သဗ္ဗသော၊ အချင်းဝပ်သိမ်း၊ အနုပါဒါယ၊ မစွဲ
သမ်းဘဲ၊ မေ၊ ငါ၏၊ ဝိတ္တံ၊ စိတ်သည်၊ ဝိမုတ္တိ၊ လွတ်၏၊ ပါယာသိံ၊ ပါယာသိရာ
ဇညမင်းကို၊ ဒမယိတွာ၊ ဆုံးမ၍၊ အဟံ၊ ငါသည်၊ ဧဝဒဂ္ဂံ၊ ဧတဒဂ်အရာသို့
အပါပုဂ္ဂံ၊ ရောက်ပြီ၊ ။ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)

အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊
 လာခြင်းသည်။ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊
 သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါး
 ကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊
 အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊
 ရှည်သောသက်တော်ရှိသော၊ ကုမာရကဿပေထေရော၊ ကုမာရကဿပ
 မထေရ်သည်။ ဣမာဂါယာယော၊ ဤဂါယာတို့ကို၊ အဘာသိတ္ထံ၊ ရှုတ်ဆို
 တော်မူပြီ။ ဣတိဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်ဖြင့်၊
 ကုမာရကဿပထေရော၊ ကုမာရပဿပထေရ်၏၊ ပဉ္စမံ၊ ငါးခုမြောက်
 သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္ထံ၊ ပြီးပြီ။ စတုရိသတိမံ၊ နှစ်ဆဲ့ထေး
 ခုမြောက်သော၊ ဘာဏဝါရံ၊ ဘာဏဝါရတည်း။ ။

၅၄-ကစ္စာယနဂင်-၅၃၈-ဗာဟိယတ္ထေရ်အပဒါနံ၊

ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟသမ္ဘိကပွေ၊ ကမ္ဘာတစ်ဆယ့်သိန်းထက်၌၊
 မဟပ္ပဘော၊ များမြတ်သောအရောင်ရှိတော်မူသော၊ တံထောကဂ္ဂေါ၊ လော
 ကသု၊ ပါးတို့ထက်မြတ်တော်မူသော၊ နာမေန၊ အမည်အားဖြင့်၊ ပဒုမုတ္တ
 ရော၊ ပဒုမုတ္တရအမည်တော်ရှိသော၊ နာယကော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ
 ပွင့်တော်မူ၏။ ဝိပ္ပာဘိညဿံ၊ လျှင်သောအဘိညာဉ်ရှိသော၊ ဝိက္ခုဿံ၊
 ရဟန်း၏၊ ဂုဏံ၊ ဂုဏ်ကို၊ မုနိ၊ မြတ်စွာဘုရားသည်၊ ဝိတ္တယတော၊ မြီးမွမ်း
 သောမြတ်စွာဘုရား၏၊ ဝစနံ၊ စကားကို၊ သုတွာ၊ ကြား၍၊ ဥဒ္ဓဂ္ဂိတ္ထော၊ တက်
 ကြွသောစိတ်ရှိသည်ဖြစ်၍၊ အဟံ၊ ငါသည်၊ မဟေဝိနော၊ မြတ်စွာဘုရားအား
 ကာရံ၊ ပူဇော်သက္ကာရကို၊ ကတွာ၊ ပြု၍၊ သထိသသ၊ တပည့်နှင့်တကွ
 သော၊ မုနေ၊ မြတ်စွာဘုရားအား၊ သတ္တာဟိကံ၊ ခုနစ်ရက်၊ ခါနံ၊ အလှူကို၊ ဒတွာ
 လှူ၍၊ အဟံ၊ ငါသည်၊ သမ္ပုဇ္ဇံ၊ မြတ်စွာဘုရားကို၊ အဘိဝါဒိယ၊ ရှိခိုး၍၊ တံဋ္ဌာနံ၊
 ထိုအရာကို၊ တဒါ၊ ထိုအခါ၌၊ အဘိပတ္တယိံ၊ တောင့်တပြီ။ တတော၊ ထို
 နောက်မှ၊ မံ၊ ငါ့ကို၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဗျာကရိ၊ ကြားတော်မူ၏။
 မေ၊ ငါ၏၊ ပါဒမူထေ၊ ခြေချင်း၌၊ ပတိတံ၊ ကျသော၊ စရိယံ၊ အကျင့်ကို၊ မဂ္ဂဝေ
 က္ကနံ၊ ဆင်ခြင်တတ်သော၊ ဟေမယညောပစိတင်္ဂံ၊ ရွှေစလွယ်တင်သော
 ကိုယ်အင်္ဂါရှိသော၊ အဝဒါတတနုတ္တံ၊ ပြုသောကိုယ်အရေရှိသော၊ ပထမ္မဗိမ္မ
 တပစ္စာဋ္ဌံ၊ တွဲရုံရှိသောကျိုးအားအသီးနှင့်တူသော နှုတ်ခမ်းရှိသော၊ သော

တတိဏ္ဍသမံဒိဇံ၊ ပြုသောသွားထက်သောသွားညှိသောသွားရှိသော၊ ။
 ဂုဏပတ္တဗဟုတရံ၊ ယျားစွာရောက်အပ်သောဂုဏ်ရှိသော၊ သရဒ္ဓဂ္ဂတနုရဟံ
 အထက်သို့မြင့်သော နှုသောကိုယ်ရှိသော၊ ဂုဏောစာယတနိဘူတံ၊ ဂုဏ်
 အပေါင်း၏ဘည်ရာဖြစ်သော၊ ဝိဘသမ္ဗုလ္လိတာနနံ၊ ဝိဘိဖြင့်ပွင့်သောမျက်စိ
 ရှိသော၊ ဧတံဗြာဟ္မဏံ၊ ဤပုဂ္ဂိုလ်ကို၊ ပဿထ၊ ရှုကြလော့၊ ။ ဧဝော၊ ဤ
 ရဟန်းသည်၊ ဝိပ္ပာဘိညဿ၊ လျှင်သောအဘိညာဉ်ရှိသော၊ ဘိက္ခုနော၊
 ရဟန်း၏၊ ဌာနံ၊ အရာကို၊ ပတ္တယတေ၊ တောင့်တ၏၊ အနာဂတေ၊ နောင်အခါ၌
 မဟာဝီရော၊ မြတ်စွာဘုရားသည်၊ ဂေါတမောနာမ၊ ဂေါတမအမည်ရှိသော
 ဘုရားသည်၊ ဟေသထိ၊ ဖြစ်လတ္တံ့၊ ။ ဧဝံ၊ ထိုဂေါတမမြတ်စွာဘုရား၏၊
 ဓမ္မေသု၊ ဆယ်ပါးသောတရားကို၊ နိဗ္ဗိဒ္ဓါ၊ ခြေလှမ်းသည်၊ ဩရသော၊ ရင်
 ၌ဖြစ်သောတရားဖြင့်ဖြစ်သည်၊ ဓမ္မနိဗ္ဗိဒ္ဓတာ၊ တရားသည်ဟန်တင်းအပ်သည်
 ဟုတွင်ဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊ ဗာဟိယောနာမ၊ ဗာဟိယအမည်ရှိ
 သော၊ သတ္ထုသာဝကော၊ ဘုရားတပည့်သားသည်၊ ဟေသထိ၊ ဖြစ်လတ္တံ့၊ ။
 တဒါဟိ တတောဧဝ၊ ထိုကြောင့်သာလျှင်၊ ဣဇ္ဇော၊ နှစ်သက်သည်ဖြစ်၍၊
 ဂဗ္ဘာယ၊ နေရာမှသ၍၊ ယာဝဇီဝံ၊ အသက်ထက်ဆုံး၊ ရနေ၊ မြတ်စွာဘုရား
 အား၊ ကာရံ၊ ပူးစင်သက္ကာရကို၊ ကတွာ၊ ပြု၍၊ စုတေ၊ စုတေသည်ဖြစ်၍၊ သ
 ဘဝနံ၊ သထာ၊ မိမိအိမ်ကဲ့သို့၊ သတ္တံ၊ နတ်ပြည်သို့၊ အဂံ၊ ရောက်ပြီ၊ ။ ဒေဝဘူ
 တောဝါ၊ နတ်ဖြစ်၍ဖြစ်သော်လည်းကောင်း၊ မနုဿာဝါ၊ လူဖြစ်၍ဖြစ်
 သော်လည်းကောင်း၊ သုခိတာ၊ ချမ်းသာသည်ဖြစ်၍၊ တဿကဗ္ဗဿ၊ ထိုကံ
 ၏ဝါဟသ၊ အစွမ်းကြောင့်၊ သံသရိတွာ၊ ကျင်လည်၍၊ အဟံ၊ ငါသည်၊
 သမ္ဘတ္တိံ၊ စည်းစိမ်ချမ်းသာကို၊ အနုဘောမိ၊ ခံစားရ၏၊ ။ ဝုန၊ တတနံ၊
 ကဿပဓိရဿ၊ ကဿပမြတ်စွာဘုရား၏၊ သာသနေ၊ အဆုံးအမတော်သည်
 အတ္ထံ၊ ကွယ်ခြင်းသို့၊ နေမ္မိ၊ ရောက်သည်ရှိသော်၊ သေထထိခရံ၊ တော
 ထွက်သို့၊ အာရုတ္တ၊ တက်၍၊ ဇိနဿသနံ၊ မြတ်စွာဘုရားသာသနာတော်ကို၊
 ယံဗ္ဗိတွာ၊ အားထုတ်၍၊ ။ ဝိသုဒ္ဓထိဇော၊ စင်ကြယ်သောထိသရှိ၏၊
 သပ္ပညာ၊ ပညာရှိ၏၊ ဇိနဿသနကာရကော၊ မြတ်စွာဘုရားအဆုံးအမ
 တော်ကိုလိုက်နာ၏၊ တတောတဒါကာလေ၊ ထိုအခါ၌၊ ပဉ္စဇနာ၊ ငါးယောက်
 ကုန်သောသူတို့သည်၊ စုတာ၊ စုတေကုန်သည်ရှိသော်၊ ဒေဝလောကံ၊ နတ်
 ပြည်သို့၊ အဂမှဿ၊ ရောက်ထုန်၏၊ ။ တတော၊ ထိုနောင်မှ၊ အဟံ၊ ငါ
 သည်၊ ဘာရုကဗ္ဗ၊ ဘာရုကဗ္ဗအမည်ရှိသော၊ ပုဂ္ဂုတ္တမေ၊ ပြည်မြတ်၌၊ ဗာဟိ
 ကော၊ ဗာဟိကသည်၊ ဇာတော၊ ဖြစ်၍၊ တတော၊ ထိုအခါ၌၊ နာဝါယ၊ သင်္ဘော၊

ဖြင့်၊ အတ္တသိဒ္ဓိ သံ၊ အကျိုးကိုပြီးစေတတ်သော၊ သာဂရံ၊ သမုဒ္ဓရာသို့၊ ပက္ခ
 နှော၊ ကူးပြီ၊ တတောတဒါကာလေ၊ ထိုအခါ၌၊ နာဝါ၊ ထွေသည်၊ ကတိပါ
 ဟကံ၊ နှစ်ရက်သုံးရက်၊ ဂတ္တာနု၊ သွား၍၊ အဘိဇ္ဇိတ္ထ၊ ပျက်သတည်း။ တဒါ၊
 ထိုအခါ၌၊ ဘိသနကေ၊ ကြောက်မက်၊ ဖွယ်ကောင်းသော၊ စောာရေ၊ ကြမ်း
 သော၊ မကရာကရေ၊ မကန်းတို့၏တည်ရာဖြစ်သော သရဒ္ဓရာ၌၊ ပတိတော၊
 ကျ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဝါယမိတွာနု၊ အားထုတ်၍၊
 မဟာဒမိံ၊ သရဒ္ဓရာကို၊ သန္တရိတွာ၊ ကူး၍၊ မဒ္ဓဝေ၊ နူးညံ့ ထိပ်မွေ့သော၊
 ရတံ၊ မွေ့ထောင်သော၊ သပ္ပာဒပန္နနဝရံ၊ မြတ်သော သုပ္ပါဒကဆိပ်သို့၊ သဗ္ဗ
 င္ဏော ရောက်၏။ ဒါရူပိရံ၊ ပျဉ်ချပ်စီသော အဝတ်ကို၊ နဝါသေတွာ၊ တံ
 ၍၊ ဝါမံ ရွာသို့ ပိဏ္ဏာယ၊ ဆွမ်းအလို၊ ဌ၊ ပါဝိထိံ၊ ဝင်ပြီ၊ တဒါ၊ ထိုအခါ၌။
 သောဇနာ၊ ထိုလူအပေါင်းသည်၊ တုဇ္ဇော၊ နှစ်သက်သည်ဖြစ်၍၊ အယံအရ
 ဟာ၊ ဤရဟန္တာသည်၊ ဣမ၊ ဤငါတို့ရွာသို့၊ အဂတော၊ ထာပေ၏။ ၊
 ဣမံ၊ ဤရဟန္တာကို၊ အန္ဓေန၊ စားတွယ်ဖြင့်လည်းကောင်း၊ ပါနေန၊ သောက်
 ဖွယ်ဖြင့်လည်းကောင်း၊ ဝတ္ထေန၊ အဝတ်ဖြင့် လည်းကောင်း၊ သယနေနစ၊
 အိပ်ရာနေရာဖြင့်လည်းကောင်း၊ ဘေသဇ္ဇေနစ၊ ဆေးဖြင့် လည်းကောင်း၊
 သတ္တက္ခာ၊ ပူဇော်၍၊ မယံ၊ ငါတို့သည်၊ သုခိတာ၊ ချမ်းသာကုန်သည်၊ ဟိသာာ
 မ၊ ဖြစ်ကုန်အံ့။ ကေဟိ၊ ထိုသူတို့သည်၊ သတ္တတပုဇိတံ၊ အလေးအမြတ်ပူ
 ဇော်အပ်သော၊ ပစ္စယာနံ၊ ပစ္စည်းတို့ကို၊ တဒါ၊ ထိုအခါ၌၊ သေတိ၊ ရ၏၊ အဟံ၊
 ငါသည်၊ အရဟာ၊ ရဟန္တာတည်း၊ ဣတိသင်္ကပ္ပံ၊ ဤသို့သော အကြံကို၊
 အယောနိသော၊ မသင့်သော အားဖြင့်၊ ဥပ္ပါဒေထိ၊ ဖြစ်စေ၏။ တတော၊ ထို
 အခါ၌၊ မေ၊ ငါ၏၊ စိတ္တံ၊ စိတ်ကို၊ အညာယ၊ ထိ၍၊ ပုဗ္ဗေဒတော၊ ရှေး၌ အစွ
 ဖြစ်ဘူးသော သုဒ္ဓါဝါသ ဗြဟ္မာသည်၊ စောဒယိ၊ အပြစ်တင်၏၊ တံ၊ သင်ကား၊
 ဥပါယမဂ္ဂဉ္ဇ၊ မင်္ဂါအကြောင်းကို သိသည်၊ န၊ မဖြစ် တံ၊ သင်ကား၊ အရ
 ဟာ၊ ရဟန္တာသည်၊ ကုတောဘဝေ၊ အတိတ်ဖြစ်အံ့နည်း၊ ဣတိ၊ ဤသို့၊ စောဒ
 ယိံ၊ အပြစ်တင်၏၊ ဇာယ၊ ထိုဗြဟ္မာသည်၊ စောဒိတော၊ အပြစ်တင်အပ်
 သည်ဖြစ်၍၊ သံဒိဂ္ဂါ ထိက်လန်သည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါ
 သည်၊ တံ၊ ထိုဗြဟ္မာကို၊ ပရိပုစ္ဆိံ၊ မေးပြီ သောကော၊ ထောက၌၊ နရုတ္တမာ၊ သူ
 မြတ်ဖြစ်ကုန်သော၊ ဧတေအရဟန္တော၊ ထိုရဟန္တာတို့သည်၊ ကေဝါ၊ အ
 ဘယ်သူ ဘုံနည်း၊ ကုဟိံ၊ အဘယ်မှာနည်း၊ ဣတိ၊ ဤသို့၊ အပုစ္ဆိံ၊ မေးပြီ။ ၊
 ဧဝံ၊ သာသမဋ္ဌိရေ၊ ကောသလမင်း၏နန်းတော်တည်ရာဖြစ်သော၊ သာဂတ္ထိ
 ယံ၊ သာဂတ္ထိပြည်၌၊ ဗဟူတပညော၊ ကြီးသောပညာရှိသော၊ ဝရဘူရိမေဓ

သော၊ မြေကြီးအထူးတူသောမြတ်သောပညာရှိသော၊ ဇိနော၊ မြတ်စွာ
 ထူးရားသည်၊ အတ္ထိ၊ ရှိ၏၊ သက္ခယ၊ ဘဝ၊ သာကီ၊ ဝင်မင်းသားဖြစ်သော၊ သော
 ဇိနော၊ ထိုမြတ်စွာထူးရားသည်၊ အရဟာ၊ ရဟန္တာတည်း၊ အနာသဝေါ၊ အာ
 သဝေါမရှိ၊ အရဟတ္တပ္ပတ္တိယာ၊ အရဟတ္တဖိုလ်သို့ရောက်ခြင်းငှါ၊ ဓမ္မံ၊
 တရားကိုသာသျှင်၊ ဒေသတိ၊ ဟောတော်မူ၏၊ တဒါ၊ ထိုအခါ၌၊ အသ
 ထိ၊ ဗြဟ္မာ၏၊ ဝစနံ၊ စကားကို၊ သုတွာ၊ ကြား၍၊ ပိဏိတွာ၊ နှစ်သက်၍၊ ကပ
 တော၊ အထည်းကျန်သောသူဆင်းရဲသည်၊ နိမိံ၊ ရွှေအိုးကို၊ ထဒ္ဓါ၊ ရွှေ၊ ပိဋိ
 တော၊ နှစ်သက်သကဲ့သို့၊ ပိဋိတော၊ နှစ်သက်သည်ဖြစ်၍၊ ဥဒဂ္ဂပိတ္ထော၊
 တက်ကြွသောစိတ်ရှိသည်ဖြစ်၍၊ ဥတ္တမံ၊ မြတ်သော၊ အရဟတ္တံ၊ အရဟတ္တ
 ဖိုလ်ကို၊ သုဒဿနံ၊ အလွန်မြင်တော်မူသော၊ အနန္တဝေါဝရံ၊ အဆုံးမရှိသော
 အာရုံရှိသော သဗ္ဗညုတညာဏ်ရှိတော်မူသော မြတ်စွာထူးရားကို၊ ဒဠု၊ ဖူး
 မြင်ခြင်းငှါ၊ တဒါ၊ ထိုအခါ၌၊ တတော၊ ထိုဆိပ်မှ၊ နိက္ခမိယာန၊ ထွက်ခွာ
 ၍၊ သတ္တု၊ နော၊ မြတ်စွာထူးရား၏၊ ပရာဇိဘံ၊ တပါးသောတင့်တယ်ခြင်းတို့
 သည်လွှမ်းမိုးနိုင်သော၊ ကမယာနနံ၊ ကြာနှင့်တူသောမျက်နှာရှိသောမြတ်စွာ
 ထူးရားကို၊ ပဿာမီ၊ မြင်အံ့၊ ရမ္မံ၊ နှလုံးမွေ့လျော်တွင်ရှိသော၊ ပိဇိတဂ္ဂယံ၊
 ဇေတဝန်အမည်ရှိသည်လည်းဖြစ်သော၊ တံပိဟာဝရံ၊ ထိုကျောင်းသို့၊ ဥပစ္စ၊
 ကပ်၍၊ ဒိဇေ၊ ရဟန္တာတို့ကို၊ သောကနန္ဒနော၊ လူတို့သည်နှစ်သက်အပ်သော
 မြတ်စွာထူးရားသည်၊ ကုဟိံ၊ အတယ်ရှာနည်း၊ ဣတိ၊ ဤသို့၊ အဝုတ္တိ၊ မေး၏၊
 တဒတော၊ ထိုအခါ၌၊ နရဒေဝဝန္ဒိတော၊ လူနတ်ဗြဟ္မာသတ္တပါတို့သည်နှိုး
 အပ်သောမြတ်စွာထူးရားသည်၊ အာသနေသနာသ၊ အစာရှာအံ့သောငှါ၊ ပုရံ၊
 သာဝတ္ထိပြည်သို့၊ ပပိဋ္ဌော၊ ဝင်တော်မူ၏၊ ရုနိဒဿနုသယုက္ကာ၊ ထူးရားကို
 ဖူးမြင်ခြင်း၌အားထုတ်သည်ဖြစ်၍၊ နိပ္ပံ၊ လျှင်စွာ၊ ဥပဂ္ဂေဟိ၊ ကပ်လေလော၊
 တံအဂ္ဂပုဂ္ဂလံ၊ ထိုမြတ်သောပုဂ္ဂိုလ်ဖြစ်တော်မူသောမြတ်စွာထူးရားကို၊ ဥ
 ပစ္စ၊ ကပ်၍၊ ဝန္ဓာတိ၊ ရှိခိုးလော၊ တတော၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဥတ္တ
 မံ၊ မြတ်သော၊ သာဝတ္ထိပုရံ၊ သာဝတ္ထိပြည်သို့၊ တုဝန္တံ၊ လျှင်စွာ၊ ဝတ္တံ၊ သွား
 ၍၊ အပိဟာဂိဓံ၊ တပ်မက်ခြင်းကင်းသော၊ ပတ္တပါဏိံ၊ သပိတ်ထက်တော်
 စွဲလျက်၊ အထော၊ ထက္ခံ၊ မထေဝ်ထည်သော မျက်စိရှိတော်မူသော၊ ပါစ
 ယန္တံ၊ အကျိုးကို ရင့်စေ တတ်သော၊ ပီတာကရံ၊ ရွှေသော အရောင်ရှိ
 တော်မူသော၊ သိရိနိလကီယသာသံ၊ ထူးကြက်သရေ၏ တည်ရာအိပ်
 သ တွင်ဖြစ်သော၊ ရပိဋိတ္တိယရာနနံ၊ နေ၏အရောင်ကိုဆောင်သောမျက်နှာ
 ရှိတော်မူတော့၊ ပိဏ္ဍတ္တံ၊ ဆွမ်းအလို့ငှါ၊ ပိစရန္တံ၊ ထည့်ထည့်တော်မူသော၊

တံဗုဒ္ဓံ၊ ထိုမြတ်စွာ ဆုရားကို၊ အဒ္ဓက္ခိ၊ မြင်ပြီ၊ တံဗုဒ္ဓံ၊ ထိုမြတ်စွာ ဆုရားသို့၊ သမေတ္တ၊ ကပ်၍အဟံ၊ ဝါသည်၊ နိဝစ္စ၊ ဝင်၍၊ ဣဒံစနံ၊ ဤစကားကို အဗြုဗိ၊ ယျောက်ဆိုပြီ ဂေါတမ၊ ဂေါတမမြတ်စွာဆုရား၊ ကုပဏေ၊ မှားသော ခရီး၌၊ ဝိဗ္ဗုနုဋ္ဌဿ၊ သွားမှားသောအကျွန်ုပ်၏၊ သရဏံ၊ ကိုးကွယ်ရာသည်၊ ဟောတိ၊ ဖြစ်တော်မူပါစေ။ မပါဏသန္တာရဏတ္ထာယ၊ အသက်ကို ဆောင်ခြင်းငှါ၊ ဝိဏ္ဏာယ၊ ဆွမ်းအလို ငှါ၊ အဟံ၊ ဝါသည်၊ ဝိစရာမိ၊ သွား၏၊ တေ၊ သင်အား၊ နုဗ္ဗေကာယော၊ တရားဟောသောအခါမဟုတ်သေး၊ ဣတိ၊ ဤအိုး၊ ရနိသတ္တမော၊ မြတ်စွာဆုရားသည်၊ အာဟာ၊ မိန့်တော်မူ၏၊ တဒါ၊ ထို အခါ၌၊ ဗုဒ္ဓံ၊ မြတ်စွာဆုရားကို၊ ဝုဒ္ဓုဗ္ဗုဒ္ဓံ၊ အဘန်တလဲလဲ၊ ဓမ္မဇာလံသော၊ တရားကိုအလိုရှိ သည်ဖြစ်၍၊ အာယာစာပိ၊ တောင်းပန်၏၊ ယော၊ ဧ၊ ကြင်မြတ် စွာဆုရားသည်၊ ဂန္တိရံ၊ နက်နဲသော၊ သုညတံ၊ ရာဂစသည်မှဆိတ်သော၊ ပဒံ၊ နိဗ္ဗာန်ဟုဆိုမည်သော၊ ဓမ္မံ၊ တရားတော်ကို၊ ဒေသေထိ၊ ဟောတော်မူ၏၊ ဟာသာ၊ ထိုမြတ်စွာဆုရား၏၊ ဓမ္မံ၊ တရားတော်ကို၊ သုဏိတွာန၊ နာ၍၊ အာသ ဝက္ခယံ၊ အာသဂေါတရားတို့၏ကုန်ခြင်းသို့၊ ပါပုဏိံ၊ ရောက်ပြီ၊ ပရိက္ခိတာ ယုကော၊ ကုန်ခါနီးသောအသက်ရှိသည်၊ သန္တော၊ ဖြစ်လျက်၊ သတ္တံ၊ နုက မှီ ကော၊ မြတ်စွာဆုရား၏ သနားတော်မူခြင်းသည်၊ အဟော၊ ဩဝါဒံ၊ ဩ ဘွယ်ရှိစွာ၊ ယေတ္တံ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာ သဂေါ၊ အာသဂေါမရှိဘဲ၊ ဝိဟာရ၊ မိ၊ နေရ၏၊ မေ၊ ဝါ၏၊ အာဂထံ၊ လာ ခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂထံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သာသ နံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိ သန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော် ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဧဝံ၊ ဤသို့၊ ဒါရုစိရိယော၊ ပျဉ်ချင်စိသောအဝတ် ကိုဝတ်သော၊ တူဘာဝိဋ္ဌာယ၊ တုတ်ပူးသော၊ ဂါဝိယာ၊ နွားမသည်၊ သင်္ကီရ ကူ၊ စူးတံမြက်ချေးရ၌၊ ပတိတော၊ ဝှေ့ထွန်းအင်၏၊ ဗာဟိရော၊ ဗာဟိရ်အာ မည်ရှိသော၊ ထေရော၊ မထေရ် သည်၊ ဝိယာကာထိ၊ ဖြေကြား၏၊ မဟာ မတိ၊ မြတ်သောပညာရှိသောဗာဟိယမထေရ်သည်၊ အတ္တနော၊ မိမိ၏၊ ပုဗ္ဗာ စရိယံ၊ ရှေးအကျင့်ကို၊ ကိတ္တယိတွာ၊ ကြား၍သောထေးရာ၊ ထိုမထေရ် သည်၊ ဝုရုတ္တမေ၊ ဖြစ်မြတ်ဖြစ်သော၊ သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ ပရိ နိဗ္ဗာယိ၊ ပရိနိဗ္ဗာန်ဝံတော်မူ၏၊ နဂရာ၊ မြို့မှ၊ နိက္ခမန္တော၊ ထွက်သည်ရှိ သော်၊ ဣသိသတ္တမော၊ မြတ်စွာဆုရားသည်၊ ဒါရုစိရိရံ၊ ပျဉ်ချင်စိသော အဝတ်ကိုဆောင်သော၊ ဝိရံ၊ ပညာရှိသော၊ ဗာဟိတာဂဓံ၊ အပဗ္ဗဇာသော၊

တုဒိယံ၊ မြေခွံ၊ ပတိကံ၊ ကျသော၊ ဒန္တံ၊ ယဉ်ကျေးသော၊ ဣန္ဒကေတုဂပတိ
 ကံ၊ သူသောသိကြားမှန်ကင်းကဲ့သို့သော၊ တဒါယုသကံ၊ ဘာဝေသံ၊ ထိုအ
 ခါအသက်ကြွင်းရှိသေးသော၊ ဇိနုသာသနကာနကံ၊ မြတ်စွာတုရား၏အဆုံး
 အမတော်ကို လိုက်နာတတ်သော၊ တံ၊ ထိုဗာဟိယကို၊ ဒိသ္မာ၊ မြင်၍၊
 တဒတာ၊ ထိုအခါ၌၊ သာသနော၊ သာသနာထောင်၌၊ ရတော၊ ဖွဲ့ချေကုန်
 သော၊ သာဝကော၊ တပည့်တို့ကို၊ အာမန္တယိ၊ မိန့်တော်မူ၏၊ ဘိက္ခဝေါ၊ ဝေဟန်း
 တို့၊ သဗြဟ္မစရိနော၊ သီတင်းသုံးဘော်၏၊ တနံ၊ အထောင်းကို၊ ဂဏ္ဍထ၊ ယူ
 ကြကုန်၊ ဟုတွာ၊ ပူဇော်၍၊ ဝျာပေထ၊ ဗုတ်ကြည်းကြကုန်၏၊ ၊ ထူဝံ၊ စေတီ
 ကို၊ ကရောထ၊ ပြုကြကုန်၊ ပူးဇထ၊ ပူဇော်ကြကုန်၊ မဟာမတိ၊ မြတ်သော
 ပညာရှိသော၊ သော၊ ထိုဗာဟိယသည်၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံစေပြီ၊ မေ၊ ငါ
 ၏၊ ဝစောကရော၊ စကားကိုလိုက်နာတတ်သော၊ သာဝကော၊ တပည့်ဖြစ်
 သော၊ ဧသဇေသော၊ ဤဗာဟိယသည်၊ ဝိပ္ပာဘိညာနံ၊ သျှင်သောအဘိညာဉ်
 ရှိကုန်သော၊ ရဟန်းတို့တွင်၊ အတ္တော၊ မြတ်၏၊ ၊ အနတ္ထပဒသဉ္စိဘာ၊ အ
 ကျိုးစီးပွားနှင့်မစပ်သောပုဂ္ဂိုလ်သည်၊ သဟဿမပိစေ၊ တထောင်သည်ဖြစ်
 သော၊ ဂါထာ၊ ဂါထာသည်၊ နသေယျော၊ မမြတ်၊ ယံ၊ အကြင်ဂါထာကို၊
 သုတွာ၊ ကြား၍၊ ဥပသမ္ပတိ၊ ကိလေသာမိ၊ ငြိမ်း၏၊ ဧတံကံဂါထာပဒံ၊ ထို
 ဂါထာပုဂ္ဂိုလ်သည်၊ သေယျော၊ မြတ်၏၊ ၊ ယတ္ထ၊ အကြင်နိဗ္ဗာန်၌၊ အာ
 ပေါဂ၊ အာပေါဓာတ်သည်လည်းကောင်း၊ မထဝီစ၊ ပထဝီဓာတ်သည်လည်း
 ကောင်း၊ ဧဝဇောစ၊ ဧဝဇောဓာတ်သည်လည်းကောင်း၊ ဝါယောစ၊ ဝါ
 ယောဓာတ်သည်လည်းကောင်း၊ နဂါဓတိ၊ မတည်၊ တတ္ထ၊ ထိုနိဗ္ဗာန်၌၊
 သုက္ကာ၊ ပြုသောအရောင်ရှိသောပြိုဟ်တို့သည်၊ နဇောတန္တိ၊ မထောက်ပ
 ကုန်၊ အာဒိစ္စော၊ နေမင်းသည်၊ နုပ္ပကာသတိ၊ အရောင်မလင်းမပြု၊ ၊ တတ္ထ၊
 ထိုနိဗ္ဗာန်၌၊ စန္ဒိမာ၊ ထသည်၊ နဘာဟိ၊ မထွန်းထင်း၊ တတ္ထ၊ ထိုနိဗ္ဗာန်၌၊ တမော၊
 အရိက်သည်၊ နဝိဇ္ဇာဘိ၊ မရှိ၊ ယဒါစ၊ အကြင် အခါ၌ကား၊ ဗြဟ္မဏော၊ မ
 ကောင်းမှုကို၊ အပပြုပြီးသော၊ ရုနိ၊ ရဟန်းသည်၊ မောနေန၊ မဂ်ဥာဏ်ဖြင့်၊ အ
 တ္တာနာ၊ ကိုယ်တိုင်၊ ဝေဒိ၊ သိ၏၊ အထ၊ ထိုအခါ၌၊ ချပါ၊ ရှင်မှထည်းကောင်း၊
 အရူပါ၊ နံမှထည်းကောင်း၊ သုခဒုက္ခာ၊ ချမ်းသာဆင်းရဲမှထည်းကောင်း၊
 ဝိရုဇ္ဇတိ၊ လွတ်၏၊ ဣဘိဝေံ၊ ဤသို့လျှင်၊ နာထော၊ သတ္တဝါတို့၏ကုန်းကွယ်ရာ
 ဖြစ်တော်မူသော၊ ဘိဇ္ဇောကသရထော၊ သောကသုံးပါး၏ကိုးကွယ်ရာဖြစ်
 တော်မူသော၊ ရုနိ၊ မြတ်စွာတုရားသည်၊ အဘဏိ၊ မိန့်တော်မူ၏၊ ၊ ဣတ္ထံ၊
 ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဗာဟိယောထေရော၊

ဗာဟိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာထိတ္ထ၊
ရွတ်ဆိုထားတတ်ပြီ။ 'ဣနိဣဒိနာနုတ္တမန၊ ဤသို့သောသဒ္ဓါအစဉ်အနက်
အစဉ်ဖြင့်၊ ဗာဟိယထေရ်သည်၊ ဗာဟိယမထေရ်၏၊ ဆဋ္ဌိ၊ ခြောက်ခုခြောက်
သော၊ အပဒါနံ၊ အပဒါနံသည် သမတ္တံ၊ ပြီးပြီ။ ။

၅၄-ကစ္စာယနဝဂ်-၅၃၉-မဟာကောဠိကတ္ထေရ်အပဒါနံ၊

သဗ္ဗသောကဓိရ ခပ်သိမ်းသောသောကကိုသိတော်မူသော၊ ခပ်သိမ်း
သောဘုရားကို သိတော်မူသော၊ စက္ခုမာ၊ စက္ခုငါးပါး ရှိတော်မူသော၊
ပဒုမုတ္တရေနာမ၊ ပဒုမုတ္တရအမည်တော်ရှိသော၊ ဇိနာ၊ မြတ်စွာဘုရား
သည်၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟဿာဒိကပ္ပေ၊ ကမ္ဘာဟာသိန်း
ထက်၌၊ ဥပ္ပဇ္ဇိ ပွင့်တော်မူ၏။ ။ သဗ္ဗပါဏိနံ၊ အလုံးစုံကုန်သော သက္က
ဝါတို့အား၊ ဩဝါဒကော၊ ဆုံးမတော်မူတတ်သော၊ ဗိညာဿကော၊ သိစေ
တော်မူတတ်သော၊ တာရကော၊ ကယ်တင်တော်မူတတ်သော၊ ဒေသနာကု
သလော၊ ဒေသနာ၌လိမ္မာတော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဗဟု၊
များစွာသော၊ ဇနဘံ၊ လူအပေါင်းကို၊ တာရေထိ၊ ကယ်တင်တော်မူ၏။ ။
အနုကမ္ဘကော၊ အစဉ်စောင့်ရှောက်တော်မူသော၊ ကာရုဏိကော၊ သနား
ခြင်းရှိတော်မူသော၊ သဗ္ဗပါဏိနံ၊ အလုံးစုံကုန်သော သက္ကဝါတို့၏၊ ဟိတေ
လိ၊ အစိုးအပွားကိုရှာတော်မူလေ့ရှိသော မြတ်စွာဘုရားသည်၊ သမ္ပန္န၊
ကိုယ်တော်ထံသို့ ရောက်လာကုန်သော၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ တိတ္ထိ
ယော၊ တိတ္ထိတို့ကို၊ ဝေဠဝိထေ၊ ငါးပါးသိသ၌၊ ပတိဋ္ဌတိ၊ တည်စေတော်မူ၏။
ဝေ၊ ဤသို့၊ နာကုလံ၊ နှောင့်ရှက်ခြင်းကင်းသည်၊ အာထိ၊ ဖြစ်၏၊ တိတ္ထိယ
ဟိစ၊ တိတ္ထိတို့မှလည်း၊ သုညံ၊ ဆိပ်၏။ ဝသိဘုဒတဟိ၊ ဝသိဘော်ရှိကုန်
သော၊ တာဒိဟိ၊ သည်းခံခြင်းကျေးဇူးရှိ ကုန်သော၊ အရဟန္တေ၊ ရဟန္တာ
တို့ဖြင့်၊ ဝိစိတ္တံ၊ ကန်းကြယ်၏။ ။ ကမ္မနုဋ္ဌိယသံကာယော၊ ရွှေစေတီနှင့်တူ
တော်မူသော၊ ဗာဟိယပရုထက္ခဏော၊ ဆုံးဆဲနှစ်ပါးသောယောကျ်ား
မြတ်တို့၏ လက္ခဏာရှိတော်မူသော၊ သောမဟာဓုနိ၊ ထိုမြတ်စွာဘုရား
သည်၊ ဓတနာနံ၊ အတောင်တို့၏၊ အဋ္ဌပညာသံ၊ ငါးဆဲရှစ်ထောင်၊ ဥပ္ပ
တော၊ မြင့်၏။ ။ တာပဒေ၊ ထိုစေတီ၊ ဝဿသတသဟဿာနိ၊ အနှစ်ထသိန်း
တို့ဆိုင်တိုင်၊ အာယု အသက်သည်၊ ဝိဇ္ဇတိ၊ ရှိ၏။ တာဝဘာ၊ ထိုမျှသောက်
တိဋ္ဌမာနာ၊ တည်းတော်မူသော၊ သော၊ ထိုမြတ်စွာဘုရားသည်၊ ဗဟု၊ များ

စွာသော၊ ဇနုဘံ၊ လူအပေါင်းကို၊ တာရေထိ၊ ကယ်ဆယ်တော်မူ၏။ ။
 တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်။ ဟံသဝတိယာ၊ ဟံသာဝတီပြည်၌၊ ဝေဒပါ
 ရဂူ၊ ဗဒင်သုံးကျပ်၊ ဆုံးခင်းရောက်သော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်သည်။ ဟု
 တွား၊ ဖြစ်၍၊ သဗ္ဗဇောကဝ္ဗံ၊ မြတ်စွာဘုရား၏၊ ဥပေစ္စ၊ ကပ်၍၊ ဓမ္မဒေသနံ၊ တ
 ရားဒေသနာကို၊ အသောထိ၊ နာပြီ။ ။ တဒါ၊ ထိုအခါ၌၊ သောဝီရော၊ ထိုမြတ်
 စွာဘုရားသည်။ အဒတ္ထစ၊ အနက်အကျိုး၌ လည်းကောင်း၊ ဓမ္မေစ၊ အ
 ကြောင်းပါ၍၌ လည်းကောင်း၊ နိရုဒတ္ထစ၊ သဒ္ဓါ၌လည်းကောင်း၊ ပဋိဘာ
 ဏေစ၊ ထိုအတ္တဓမ္မနိရုတ္တိကို သိသောဉာဏ်၌လည်းကောင်း၊ ကောဝိဒံ၊
 လိမ္မာသော၊ ပထိန္နမတိ၊ ဝေါစရံ၊ ပြားသောပဋိသန္တိဒါအာရုံရှိသော၊ သာဓကံ
 တပည့်ကို။ ။ ဧဝဒဂ္ဂမ္ဘိ၊ ဧဝဒဂ်အရာ၌၊ ဥပေထိ၊ ထားတော်မူ၏၊ တံဝစနံ၊
 ထိုစကားကို၊ သုဘွား၊ ကြား၍ ရနိတော၊ ခင်းမြောက်သည်ဖြစ်၍၊ သာဃာဝ
 ကံ၊ ကပည့်သံဃာနှင့်တကွသော၊ ဇိနဝရံ၊ မြတ်စွာဘုရားကို၊ တဒါ၊ ထိုအခါ
 ၌၊ သက္ကာဟံ၊ ရုနစ်ရက်ပတ်လုံး၊ ဘောဇယိ၊ ကျေးမွေးပြီ။ ။ သထိသထိ၊
 တပည့်နှင့်တကွသော၊ ဗုဒ္ဓသာဝရံ၊ ဘုရားတည်းဟူသော သ ဗုဒ္ဓရာကို၊
 ဒုသယဟိ၊ ပုဆိုးဘုံဖြင့်၊ အတ္ထာဒယိတွာနု၊ ဗုံ ထွင်း၍၊ ပါဒမူလေ၊ ခြေရင်း၌၊
 နိပဏ္ဍဝင်၍၊ တံဋ္ဌဒနံ၊ ထိုအရာကို၊ အဟံ၊ ငါသည်၊ ပတ္တယိ၊ တောင်တပြီ။ ။
 တဒိတာ၊ တဒါကာလေ၊ ထိုအခါ၌၊ သောကဂ္ဂေါ၊ မြတ်စွာဘုရားသည်၊ အဝေါစ
 မိန္နံ၊ တော်မူ၏၊ မေ၊ ငါ၏၊ ပါဒမူလေ၊ ခြေရင်း၌၊ ဝိနတံ၊ ညွတ်သော၊ ကမလောဒ
 ရာပဏ္ဍတံ၊ ကြာတိုက်အရောင်ဆောင်သော၊ ဧတံဒိဇုတ္တံ၊ ဤပုဂ္ဂိုလ်ကို
 ပဿထ၊ ရှုကြလော့။ ။ ဗုဒ္ဓသာ၊ ဗုဒ္ဓအမည်ရှိသော၊ ဝိက္ခုဿ၊ ရဟန်း၏၊
 သေဋ္ဌံ၊ မြတ်သော၊ ဋ္ဌာနံ၊ အရာကို၊ အဟံ၊ ငါသည်။ ပတ္တယတေ၊ တောင်တ
 ၏၊ တာယသဒ္ဓါယ၊ ထိုသဒ္ဓါခြင်းကြောင့် လည်းကောင်း၊ စာဝေန၊ စွန့်ကြဲ
 ခြင်းကြောင့်လည်းကောင်း၊ တေနဓမ္မသဝနေနစ၊ ထိုတရားနာခြင်းကြောင့်
 လည်းကောင်း။ ။ သဗ္ဗတ္ထံ၊ အလုံးရံသောဘဝတို့၌၊ သုခိတော၊ ချမ်း
 သာသည်။ ဟုတွား၊ ဖြစ်၍၊ ဘဝါဘဝေ၊ ဘဝကြီးငယ်တို့၌၊ သံသရိတွာ၊
 ကျင်လည်၍၊ အနာဂတေ၊ လာလတ္တံ့သော၊ အဒ္ဓါနေ၊ အစွန့်၌၊ မနောရေထံ၊
 နှုသုံး၏အလိုကို၊ ထန္တသေ၊ ရထတ္တံ။ ။ ဣတော၊ ဤတဒ္ဓကမ္ဘာမှ၊ သတ
 သာယာသောကပေ၊ ကမ္ဘာတစ်ဆုံးထက်၌၊ ဩက္ကာကဏုကသမ္ဘဝေါ၊ ဝေထိ
 ယ၊ ဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဝေါတမောနာမ၊
 ဝေါဟမ အမည်ရှိသော၊ သက္ကာ၊ မြတ်စွာဘုရားသည်။ ထောကော၊ ထော
 က၌၊ ဘဝိသဟိ၊ ဖြစ်လတ္တံ့။ ။ တဿ၊ ထိုဝေါတမမြတ်စွာဘုရား၏

ဓမ္မေသု၊ သဟင်္ဂါးသောတရားတို့၌၊ ဒါယာဒေါ၊ အပွေခံသည်။ ဩရသော၊
 ရင်၌ဖြစ်သောတရားဖြင့်ဖြစ်သည်။ ဓမ္မနိဗ္ဗိတော၊ တရားသည်ဖန်ဆင်းအပ်
 သည်။ ဟုတွားဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊ ကောဗ္ဗိကောနာမ၊ ကောဗ္ဗိ
 ကအမည်ရှိသော၊ သက္ကုသာဝကော၊ တရားတပည့်သားသည်။ ဟောသာ
 တိ၊ ဖြစ်သတ္တံ။ ၊ တံဝစနံ၊ ထိုစကားကို၊ သုတွားကြား၍၊ မုဒိတော၊ ဝမ်း
 မြောက်သည်။ ဟုတွားဖြစ်၍၊ ယာဝဇိဝံ၊ အသက်ထက်ဆုံး၊ တဒါ၊ ထိုအခါ
 ၌၊ ဇိနံ၊ မြတ်စွာဘုရားကို၊ မေတ္တုပိတ္တော၊ မေတ္တာပိတ်ရှိသည်ဖြစ်၍၊ သတော
 ပညာသမာပိတော၊ သတိပညာသမာပိနှင့်တကွ၊ ပရိ၊ နှံ့၊ ပြီ။ ၊ တေန
 ကမ္မပိပါကေန၊ ထိုကံ၏အကျိုးကြောင့်လည်းကောင်း၊ စေတနာပဏိမိဘိဝ၊
 စေတနာဆုတောင်းခြင်း ကြောင့်လည်းကောင်း၊ မာနုသံဒေဟံ၊ လူ၏
 ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ တာဝတံသံ၊ တာဝတံသံ၊ နုတ်ပြည်သို့၊ အဟံ၊
 ငါသည်၊ အဂစ္ဆိံ၊ သွားပြီ။ ၊ သတာနံတိ၊ ခဏ်တို့၌၊ အကြိမ်ဆုံး၊ ရာတိုင်တိုင်
 လည်း၊ ဒေဝရဇ္ဇံ၊ နတ်မင်း၏အဖြစ်ကို၊ အကာယေပိ၊ ပြုပြီ၊ သတာနံပဗ္ဗက္ခုတ္တု
 ခု၊ အကြိမ်ငါးရာတိုင်တိုင်လည်း၊ အဟံ၊ ငါသည်။ ဧက္ကဝတ္ထိ၊ စကြာမင်း
 သည်၊ အဟောသိ၊ ဖြစ်ပြီ။ ၊ ဝိဂုယံ၊ ပြန့်ပြားသော၊ ငဒေသရဇ္ဇံ၊ ပဒေသ
 ရာဇ်မင်း၏အဖြစ်သည်၊ ဝကာနတော၊ ဝဟန်းအရေအတွက်အားဖြင့်၊ အသ
 ဝိသံ၊ မရေတွက်နိုင်၊ တဿကမ္မဿ၊ ထိုကံ၏၊ ဝါဟသော၊ အစွမ်းကြောင့်၊
 သဗ္ဗတ္ထ၊ အလုံးစုံသောဘဝတို့၌၊ သုခိတော၊ ချမ်းသာခြင်းသို့ရောက်သည်။
 အာသိ၊ ဖြစ်ပြီ။ ၊ ဒေဝတ္ထော၊ နတ်ပြည်၌လည်းကောင်း၊ အထ၊ ထံမြို့၊ မာနု
 သော၊ လူ့ပြည်၌လည်းကောင်း၊ ဒုဝေဘဝေ၊ နှစ်ပါးသောဘဝ၌၊ သံသရာမိ၊
 ကျင်လည်မူ၏၊ အညံဂတိ၊ ထပါးသောဂတိသို့၊ နဂစ္ဆာမိ၊ မသွား၊ ဣဒံပထံ၊
 ဤအကျိုးသည်၊ သုခိတ္ထဿ၊ ကောင်းသောအထေအကျက်၏၊ ပလံ၊ အကျိုး
 တည်း။ ၊ ဧတ္ထိယေ၊ မင်းမျိုး၌လည်းကောင်း၊ အထ၊ ထံမြို့၊ ပြေးဟွေ၊
 ပုဏ္ဏားမျိုး၌လည်းကောင်း၊ ဒုဝေကုထေ၊ နှစ်ပါးသောအမျိုး၌၊ ပဇာယာမိ၊
 ဖြစ်ရ၏၊ နိစကုထေ၊ ယုတ်သောအမျိုး၌၊ နဇာယာမိ၊ မဖြစ်ရ၊ ဣဒံပထံ၊ ဤ
 အကျိုးသည်၊ သုခိတ္ထဿ၊ ကောင်းသောအထေအကျက်၏၊ ပလံ၊ အကျိုး
 တည်း။ ၊ ပတ္တိမေဘဝသမ္ပတ္တော၊ အဆုံးစွန်သောဘဝသို့ ရောက်သည်ရှိ
 သော၊ အဟံ၊ ငါသည်၊ ပြောဟုဗန္ဓု၊ ပုဏ္ဏားမျိုးသည်၊ အဟောသိ၊ ဖြစ်ပြီ။
 သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌၊ မဟာဒ္ဓနော၊ များသောဥစ္စာရှိသော၊ ဝိပုကုထေ၊
 ပုဏ္ဏားအမျိုး၌၊ ပစ္စာဒေတော၊ တတန်ဖြစ်၏။ ၊ မာတာ၊ အမိသည်၊ စန္ဒဝ
 တိနာမ၊ စန္ဒဝတီမည်၏၊ မေ၊ ငါ၏၊ ဝိတာ၊ အဘုသည်၊ အသာသာဏာယနော၊

အသာသာသာယနမည်၏။ တဒါ၊ ထို အခါ၌၊ မေ၊ ငါ၏၊ ပိတဂံ၊ အဘကို၊ ဗုဒ္ဓေါ၊
 မြတ်စွာဘုရားသည်၊ သဗ္ဗသုဒ္ဓိယော၊ ခပ်သိမ်းသော အယူ၏ စင်ကြယ်ခြင်း၊ ဌ၊
 ဝိနယံ၊ ဆုံးမတော်မူ၏။ ဝါဒါ၊ ထို အခါ၌၊ သုဂတော၊ မြတ်စွာဘုရား၌၊ ပဿန္နော၊
 ကြည်ညို သည်ဖြစ်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းဘောင်၌၊ ပဗ္ဗဇိံ၊
 ရဟန်းပြုပြီး၊ မောဂ္ဂဏာနေော၊ မောဂ္ဂဏာန်သည်၊ အာစရိယော၊ ဆရာတည်း၊
 သာရိပုတ္တော၊ အရှင် သာရိပုတ္တရာသည်၊ ဥပဗ္ဗာ၊ ဥပဗ္ဗာယ် ဆရာတည်း၊
 ဧကသေသု၊ ဆံတို့ကို၊ ဆိန္ဓမာနေသု၊ ပြတ်အပ်ကုန်သည်ရှိသော်၊ သမူလိ
 ကာ၊ အမြစ်နှင်တကွ၊ ဗိဗ္ဗိမိန္ဒ္ဒာ အယူသည်၊ ဆိန္ဒာ၊ ပြတ်၏၊ ကာသာဝံ၊
 သင်္ကန်းကို၊ နိဝါသေန္တော၊ ဝတ်သည်ရှိသော်ကား၊ အရဟတ္တံ၊ အရဟတ္တ
 ဖိုလ်သို့၊ အပါပုလိံ၊ ရောက်ပြီ၊ အတ္ထဓမ္မနိရုတ္တိသု၊ အနက်အကျိုးအ
 ကြောင်းပါဠိသဒ္ဓါတို့၌လည်းကောင်း၊ ပဋိဘာနေစ၊ ထိုအတ္ထဓမ္မနိရုတ္တိသိ
 သောဥာဏ်၌လည်းကောင်း၊ မေ၊ ငါ၏၊ မတံ၊ ပညာသည်၊ ပဘိန္ဒာ၊ ပြား၏၊
 တေန၊ ထိုကြောင့်၊ ဝေသာကဂ္ဂေါ၊ မြတ်စွာဘုရားသည်၊ ဧတေ ဓပေ၊ ဧတဒဂ်အ
 ရာ၌၊ မံ၊ ငါ့ကို၊ ဣပေသိံ၊ ထားပြီ၊ ဥပတိသေ န၊ အရှင်သာရိပုတ္တရာ
 သည်၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို၊ ပုစ္ဆိတော၊ မေးအပ်သည်ဖြစ်၍၊ အ
 သန္တိဋ္ဌံ၊ ယုံမှားမဲ့၊ ဝိယာကာသိံ၊ ဖြေပြီ၊ တေန၊ ထိုကြောင့်၊ အဟံ၊ ငါသည်၊
 ဗုဒ္ဓသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌၊ အာသံ၊ ထိုပဋိသန္တိဒါသို့
 ရောက်ကုန်သော ရဟန်းတို့တွင်၊ အဂ္ဂေါ၊ မြတ်၏၊ မဟ္တာ၊ ငါသည်၊ ကိ
 ထေသာ၊ ကိထေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါ မရှိတဲ့၊ ဝိဟရေမိ၊
 နေရ၏၊ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတံ၊ စင်စစ်၊ သွာဂတံ၊
 ကောင်းသော လာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြု
 အပ်ပြီ၊ စတသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို
 လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊
 ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ မဟာကော
 ဠိကောထေရော၊ မဟာကောဠိကမထေရ်သည်၊ ဣမာဂါယာယော၊ ဤဂါ
 ထာတို့ကို၊ အဘာသိတ္ထံ၊ ခွတ်ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤ
 သို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ မဟာကောဠိကဏ္ဍရသေ၊ မဟာ
 ကောဠိကမထေရ်၏၊ သတ္တမံ၊ ရနပ်ရမြောက်သော၊ အပဒါနံ၊ အပဒါနံသည်
 သမတ္တံ၊ ပြီးပြီ။ ။

၅၄-ကရွာယာနဝဂ်-၅၄၀-ဥရူဝေဠကဿပတ္ထေရ်အဝဒါနိ

သဗ္ဗထောကဗိဒ္ဓါ၊ ခပ်သိမ်းသောထောကကို သိတော်မူသော၊ ရနိ၊ ခပ်
သိမ်းသောတရားတို့ကိုသိတော်မူသော၊ စက္ခုမာ၊ စက္ခုငါးပါးရှိတော်မူ
သော၊ ပဒုရတ္တရောနာမ၊ ပဒုရတ္တရအမည်တော်ရှိသော၊ ဖိနော၊ မြတ်စွာတု
ရားသည်၊ ဣတော၊ ဤထဒ္ဓကမ္ဘာမှ၊ သထာဝဟသ၊ မြိကပ္ပေ၊ ကမ္ဘာတစ်ဝန်း
ထက်၌၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူ၏၊ ဩဝါဒကော၊ ဆုံးမတော်မူတတ်သော၊ ဝိညာ
ပကော၊ သိစေတော်မူတတ်သော၊ တာရကော၊ ကယ်တင်တော် မူတတ်
သော၊ ဒေသနာကုသလော၊ ဒေသနာ၌လိမ္မာတော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာ
တုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူအပေါင်းကို၊ တာရေသိ၊ ကယ်
ဆယ်တော်မူ၏။ အနုကမ္မကော၊ အစဉ်စောင့်ရှောက် တော်မူသော၊
ကာရုဏီကော၊ သနားခြင်းရှိတော်မူသော၊ သဗ္ဗပါဏိနံ၊ အလုံးစုံကုန်သော
သတ္တဝါတို့၏၊ ဟိတေသိ၊ အစီးအပွားကိုရှာဖွေတတ်ကုန်သော၊ သမ္ပတ္တေ၊
ရောက်သာကုန်သော၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ တိတ္ထိယေ၊ တိတ္ထိတို့ကို၊
ပဉ္စသိဏေ၊ ငါးပါးသိသ၌၊ ပတိဋ္ဌဟိ၊ တည်စေတော်မူ၏၊ ဝေ၊ ဤသို့၊ နိရာဇု
လံ၊ နှောင့်ရှက်ခြင်းကင်းသည်၊ အာသိ၊ ဖြစ်၏၊ တိတ္ထိယေဟိ၊ တိတ္ထိတို့မှ၊
သုညတံ၊ ဆိတ်၏၊ ဝသိတုတေဟိ၊ ဝသိတော်မူကုန်သော၊ တာဒိတိ၊ သည်းခံ
ခြင်းကျေးဇူးရှိကုန်သော၊ အရဟန္တေဟိ၊ ရဟန္တာတို့ဖြင့်၊ ဝိစိတ္တံ၊ ဆန်း
ကြယ်၏။ ကဗ္ဗနဂ္ဂိယသင်္ကာသော၊ ရွှေစေတီနှင့်တူတော်မူသော၊ ဗာတ္ထိ
သဝရသက္ခဏော၊ သုံးဆယ့်နှစ်ပါးသော ယောကျ်ားမြတ်တို့၏ သက္ခဏာ
ရှိတော်မူသော၊ သောမဟာမုနိ၊ ထိုမြတ်စွာတုရားသည်၊ ရတနာနံ၊ အတောင်
ကို၏၊ အဋ္ဌပညာသံ၊ ငါးဆယ့်ရှစ်ကောင်တိုင်တိုင်၊ ဥပ္ပတော၊ မြင့်၏။ တာ
ဝဒေ၊ ထိုခဏ၌၊ ဝဿသတသဟဿာနိ၊ အနှစ်တစ်ဆယ့်နှစ်တိုင်တိုင်၊ အေယု၊
အသက်သည်၊ ဝိဇ္ဇတိ၊ ရှိ၏။ တာဝတာ၊ ထိုမျှသော၊ တိဋ္ဌမာနော၊ တည်တော်
မူသော၊ သော၊ ထိုမြတ်စွာတုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူများအ
ပေါင်းကို၊ တာရေသိ၊ ကယ်ဆယ်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်
ဟံသာဝတီဟံ၊ ဟံသာဝတီပြည်၌၊ သာဓုသမ္ပတော၊ ကောင်းသောသူဟု
သရုတ်အပ်သော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်သည်၊ ဟုတွာ၊ ဖြစ်၍၊ ထောကုပဇ္ဇော
တံ၊ မြတ်စွာတုရားကို၊ ဥပေစ္စ၊ ကပ်၍၊ ဓမ္မဒေသနံ၊ တရားဒေသနာတော်ကို၊
အသောသိ၊ နာပြီ။ တဒါ၊ ထိုအခါ၌၊ မဟာပရိသတိ၊ များစွာသောပရိ
သတ်၌၊ မဟာပရိသသာဝကံ၊ များစွာသောပရိသတ်ရှိသော တပည့်သား

တော်ကို၊ တေဒဂ္ဂိ၊ တေခင်အရာ၌၊ ဥပေန္တံ၊ ထားသည်ကို၊ သုတွာန၊ ကြား
နာရ၍၊ အဟံ၊ ဝါသည်၊ ပမောဒိတော၊ ဝမ်းမြောက်သည်ဖြစ်၍၊ မဟတာ၊
များစွာသော၊ ပရိဝါရေန၊ အခြံအရံနှင့်၊ မဟာဇနံ၊ လူများအပေါင်းကို၊ နိမန္တေ
တွာ၊ ပင့်ဖိတ်၍၊ ဗြာဟ္မဏာနံ၊ ပုဂ္ဂိုလ်၊ သဟဿေန၊ အထောင်နှင့်၊
သဟ၊ တက္က၊ ခါနံ၊ အလှူကို၊ အဟံ၊ ဝါသည်၊ အဒါထိံ၊ လှူပြီ၊ မဟာ
ခါနံ၊ အလှူကြီးကို၊ ဒေဒိတွာန၊ လှူ၍၊ နာယကံ၊ မြတ်စွာထုရားကို၊ အဘိဝါဒိယ
ဂိဗိး၍၊ ကေမန္တံ၊ တင့်အပ်လျောက်ပတ်သောအရပ်၌၊ မြိတော၊ ရပ်လျက်၊
ဟဗ္ဗော၊ ရွှင်သည်ဖြစ်၍၊ ဣဒံစနံ၊ ဤစကားကို၊ အဗြိဝိံ၊ ဆိုပြီ၊ ဝီရ၊
မြတ်စွာထုရား၊ တဟိံ၊ အရှင်ထုရား၌၊ မေ၊ အကျွန်ုပ်၏၊ သဒ္ဓါ၊ ယုံကြည်ခြင်း
ဖြင့်ထည်းကောင်း၊ အဓိကာရဂုဏေန၊ ဆုတောင်းခြင်းကေးဇူးဖြင့်ထည်း
ကောင်း၊ တဟိံ၊ တဟိံ၊ ထိုထိုဘဝ၌၊ နိဗ္ဗတ္တဿ၊ ဖြစ်ရသောဝါအား၊ ပရိသာ
ပရိသတ်သည်၊ မဟာတိ၊ များသည်၊ ဟောတု၊ ဖြစ်စေသောဝါ၊ တဒါ၊ ထို
အခါ၌၊ ဂဇကဗ္ဗိတသုဿရော၊ ဆင်မင်း၏ဘည်းသံနှင့် တူသောအသံရှိ
တော်မူသော၊ ကရုမိ၊ ကရုဒေါ၊ ကရုမိက်ဌက်မင်း၏တွန်သံနှင့်တူသောအ
သံရှိတော်မူသော၊ သတ္တာ၊ မြတ်စွာထုရားသည်၊ ပရိသံ၊ ပရိသတ်ကို၊ အဝေါ
စ၊ ဝိနိတော်မူ၏၊ ဟေမဝဏ္ဏံ၊ ရွှေအဆင်းရှိသော၊ မဟာဗာဟုံ၊ ကြီးစွာ
သောလက်ရုံးရှိတော်မူသော၊ ကမယေန၊ နယောစနံ၊ ကြာနှင့်တူသောမျက်စိ
ရှိသော၊ ဥဒဂ္ဂဘနုဇံ၊ တက်ကြွသောစိတ်ရှိသော၊ ဟဗ္ဗံ၊ ရွှင်သော၊ မမ၊ ဝါ၏၊
ဂုဏေ၊ ဂုဏ်၌၊ သဒ္ဓါဝန္တံ၊ ယုံကြည်ခြင်းရှိသော၊ ဧတံဗြာဟ္မဏံ၊ ထိုပုဂ္ဂိုလ်
ကို၊ ပဿထ၊ ရှုကြကုန်လော့၊ ဧသဇေသော၊ ဤပုဂ္ဂိုလ်သည်၊ သိဟယော
သဿ၊ သိဟယောသအမည်ရှိသော၊ ဘိက္ခုနေ၊ ရဟန်း၏၊ ပြာနံ၊ အရာကို၊
ပတ္တယသေ၊ တောင့်တ၏၊ အာဂတမ္ဘိ၊ ထာသတ္တံ၊ သော၊ အဗ္ဗါနေ၊ အစွန့်၌၊ ဧတံ
မနောရထံ၊ ထိုနှလုံးအလိုကို၊ ယတ္ထသေ၊ ရထတ္တံ၊ အတော၊ ဤသဒ္ဓကမ္ဘာ
မှ၊ သတသဟဿကပ္ပေ၊ ကမ္ဘာတစ်ခုထက်၌၊ ဩက္ကာကဏုယသမ္ဘဝေါ၊
တတိယဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမော
နာမ၊ ဂေါတမအမည်ရှိသော၊ သတ္တာ၊ မြတ်စွာထုရားသည်၊ ထောကေ၊ ထော
က၌၊ တဝိဿတိ၊ ဖြစ်သတ္တံ၊ တဿ၊ ထိုဂေါတမမြတ်စွာထုရား၏၊
ဓမ္မေသု၊ ဆယ်ပါးသောတရားတို့၌၊ ဒါယာဒေါ၊ အမွေခံသည်၊ ဩရသော၊
ရင်၌ဖြစ်သော သားသည်၊ ဓမ္မနိဗ္ဗိတော၊ တရားသည် ဖန်ဆင်းအပ်သည်၊
ဟုတွာ၊ ဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊ ကဿပေါနာမ၊ ကဿပအမည်ရှိ
သော၊ သတ္ထု၊ သာဝကော၊ ထုရားတပည့်သားသည်၊ ဟေသတိ၊ ဖြစ်သတ္တံ။ ။

အတော၊ ဤကမ္ဘာမှ၊ ဧကန်တော်ကမ္ဘာ၊ ကိုးဆဲ၊ နှစ်ကမ္ဘာထက်၌၊ အနုတ္တရော၊
 အတုမရှိသော၊ အနုပမော၊ ဥပမာမရှိသော၊ အသဒိသော၊ အတုမရှိသော၊
 ထောကဂ္ဂနာယကော၊ ထောကကိုဖြတ်သောနိဗ္ဗာန်သို့ဆောင်တော်မူတတ်
 သော၊ ဗုဒ္ဓော၊ ဗုဒ္ဓအမည်ရှိသော၊ သတ္ထော၊ မြတ်စွာဘုရားသည်၊ အဟု၊
 ပွင့်တော်မူ၏။ သောစ၊ ထိုမြတ်စွာဘုရားသည်ကား၊ သဗ္ဗတမံ၊ အလုံးစုံ
 သော၊ အရိက်ကို၊ ဟာတံ၊ ပျောက်၍၊ မဟာစင်္ခံ၊ ကြီးစွာသောအရှုတ်အထွေး
 ကို၊ ဝိစေတု၊ ဖြေ၍၊ သဒေဝကံ၊ နတ်နှင့်တကွသောလူကို၊ တပ္ပယန္တော၊
 ရောင့်ရဲစေထွက်အမတုတ္ထိ၊ အမြှိုက်နိဗ္ဗာန်တည်းဟူသောရိုးကို၊ ဝဿတေ
 ရှာတော်မူ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဗာရာဏသီယံ၊ ဗာရာ
 ဏသီပြည်၌၊ ရာဇာပစ္စာ၊ မင်း၏သားတော်တို့သည်၊ အဟုမှသေ၊ ဖြစ်ကုန်၏
 သဗ္ဗေ၊ အလုံးစုံကုန်သော၊ တယော၊ သုံးယောက်ကုန်သော၊ ဘာတရော၊ ညီ
 တော်တို့သည်၊ ရာဇိနော၊ မင်းကြီးအား၊ ဝံဝိသဗ္ဗာ၊ အကျွမ်းဝင်ကုန်သည်။
 အမှ၊ ဖြစ်ကုန်၏။ ဝိရုဗ္ဗပ၊ ဝိရိယဖြင့်ပြီးသော ကံပင်အင်္ဂါရှိသောသ
 ဘောရှိကုန်သော၊ ဗဝိနော၊ ကြီးစွာသောခွန်အားရှိကုန်သော၊ သင်္ဂါမေ၊ စင်
 မြေပြင်၌၊ အပရာဇိတော၊ ရန်သူတို့သည်မအောင်အပ်သော၊ တဒါ၊ ထိုအခါ၌
 ပစ္စန္ဒော၊ တိုင်းစွန့်သည်၊ ကုပ္ပတိ၊ မြူ၏။ မဟိပတိ၊ မင်းကြီးသည်။ အမှ၊ ငါ
 တို့ကို၊ အဘာ၊ မိန့်တော်မူ၏။ ထေ၊ သွားကြကုန်၊ ပစ္စန္ဒံ၊ တိုင်းစွန့်သို့။
 တတံ၊ သွား၍၊ အဝုပိဗသံ၊ တော၌ရှိသော ခိုးသူအားကို၊ သောစေတွာ၊
 သုတ်သင်၍၊ မေ၊ ငါ၏ဝိဇိတံ၊ နိုင်ငံကို၊ ခေမံ၊ ဘေးမရှိသည်ကို၊ ပုန၊ တဖန်၊
 ကတွာ၊ ပြု၍၊ ဒေထ၊ ပေးကြကုန်၊ ဣတိ၊ ဤသို့၊ အဘာသထ၊ ဆို၏။
 တတောတဒါကာထေ၊ ထိုအခါ၌၊ မဟံ၊ ငါတို့သည်၊ နာယကံ၊ မြတ်စွာဘုရား
 ကို၊ ဥပဋ္ဌာနာယ၊ ထုပ်ကျွေးခြင်း၌၊ အမှ၊ ကံ၊ ငါတို့အား၊ ယဒိဒေယျာထိ၊
 အကယ်၍ပေးမူကား၊ တတော၊ ထိုသို့ပေးသည်ရှိသော်၊ ဝေါ၊ သင်မင်းကြီး
 တို့၏၊ ကမ္မံ၊ အမှုကို၊ သာပေဝိသောမ၊ ပြီးစေကုန်အံ့၊ ဣတိ၊ ဤသို့၊ အဝေါရမှ၊
 ဆိုကုန်၏။ တတောတဒါကာထေ၊ ထိုအခါ၌၊ မဟံ၊ ငါတို့သည်၊ ထဗ္ဗပရာ၊
 ရသောအခွင့်ရှိကုန်သည်ဖြစ်၍၊ ဘူမိပါဏေ၊ ခမည်းတော်မြတ်သည်၊ ပေဝိ
 တာ၊ စေအပ်သည်ဖြစ်၍၊ ပစ္စန္ဒံ၊ တိုင်းစွန့်ကို၊ နိက္ခိတ္တသတ္ထံ၊ ချအပ်သောထက်
 နက်ရှိသည်ကို၊ ကတွာ၊ ပြု၍၊ ပုန၊ တဖန်၊ တံ၊ ထိုမင်းကြီးသို့၊ ဥပဋ္ဌကံ၊
 ရာဇာနံ၊ မင်းကြီးကို၊ သတ္ထုပဋ္ဌာနံ၊ ဘုရားအားထုပ်ကျွေးခြင်းကို၊ ယာဝိတွာ
 တောင်း၍၊ သောကနာယကံ၊ ထောကကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော
 မုနိဝရံ၊ မြတ်ဘုရားကို၊ ထာဝိတွာနု၊ ရ၍၊ တံ၊ ထိုမြတ်စွာဘုရားကို၊ ယာဝ

ဇီဝံ၊ အသက်ထက်ဆုံး၊ ယဇိဓ၊ ပူဇော်ကုန်၏။ မဟာဋ္ဌါနိ၊ အစိုးများထိုက်
ကုန်သော၊ ဝတ္ထာနိစ၊ အဝတ်တို့ကိုလည်းကောင်း၊ ပဏီတာနိ၊ ပွန်မြတ်ကုန်
သော၊ ရသယနိစ၊ အရသာတို့ကိုလည်းကောင်း၊ ရမ္မာနိ၊ နှလုံးမွေ့လျော်တွယ်
ကောင်းကုန်သော၊ သေနာယနာနိစ၊ အိပ်ရာနေရာတို့ကို လည်းကောင်း၊
ဟိဟာနိစ၊ အစီးအပွားကိုပေးတတ်ကုန်သော၊ ဘောသဇ္ဇာနိစ၊ ဆေးတို့
ကိုလည်းကောင်း၊ သဝသံဗာရနိနော၊ သံဗာဒနှင့်တကွသောမြတ်စွာဘု
ရာအား၊ နော၊ ဝါဘို့၏၊ ဓမ္မေန၊ တရားနှင့်၊ ဥပ္ပါဒိတာနိ၊ ဖြစ်စေအပ်ကုန်သော
ဝတ္ထုတို့ကို၊ ဒတွာ၊ လျှောက်၊ သီလဝန္တော၊ သီလရှိတော်မူကုန်၏။ ကာရုဏိ
ကာ၊ သနားတော်မူကုန်၏။ ဘာဝနာယုတ္တမာနာသ၊ ဘာဝနာနှင့်ပတ်သော
စိတ်ရှိတော်မူကုန်၏။ သဒါ၊ အခါခပ်သိမ်း၊ နာယကံ၊ မြတ်စွာဘုရားကို၊
မေတ္တာစိတ္တေန၊ မေတ္တာစိတ်နှင့်၊ ပရိစရိတွာန၊ လုပ်ကြေး၍၊ တမ္ပိ၊ ထိုမြတ်စွာ
ဘုရားသည်၊ နိဗ္ဗုတေ၊ ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော်၊ ထောကဝ္ဂံ၊ မြတ်စွာ
ဘုရားကို၊ ယထာဗလံ၊ အစွမ်း အထောက်၊ ပူဇံ၊ ပူဇော်ခြင်းကို၊ ကတွာ၊
ပြု၍။ တတော၊ ထိုဘဝမှ၊ စုဘာ၊ စုတေသည် ရှိသော်၊ သန္တု၊ သိတ်၊
တုသိတာနုတ်ပြည်သို့၊ ဂတာ၊ သွားကုန်၏။ တတ္ထ၊ ထိုတုသိတာ နတ်ပြည်၌၊
မာဘာသုခံ၊ ကြီးစွာသော ချမ်းသာကို၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊ မဟံ၊
ငါတို့သည်၊ အနုဘုတွာ၊ အစဉ် ခံစားကုန်၏။ ဣဒံဗလံ၊ ဤအကျိုးသည်၊
ဗုဒ္ဓပူဇာယ၊ ဘုရားကို ပူဇော်ခြင်း၏။ ဗလံ၊ အကျိုးတည်း။ မာယာ
ကာရော၊ မျက်စာညှိသည်သည်၊ ရုဋ္ဌေ၊ တိုင်နိုင်ငံ၌၊ ဗဟု၊ များစွာ
ဝိကတိ၊ ဘောက်ပြန်ခြင်းကို၊ ဒဿာဘိယထာ၊ ပြသကဲ့သို့၊ တထာ၊ ထိုအ
တုအဟံ၊ ငါသည်၊ ဘဝေ၊ ဘဝ၌၊ ဂမေန္တော၊ သွားထောက်၊ ဝိဒေဟာဝိပတိ၊
ဝိဒေဟာတိုင်းကို အစိုးရသောအင်္ဂတိမင်းသည်၊ အဟု၊ ဖြစ်၏။ ဂုဏစေ
ဋ္ဌဿ၊ ဂုဏတတ္ထတွန်း၏။ ဝါကျေန၊ စကားကြောင့်၊ ဝိစ္စာဒိဋ္ဌိဟတာသယော၊
ဝိစ္စာဒိဋ္ဌိဖြင့်မျက်စိခြင်းကိုအလိုရှိသည်ဖြစ်၍၊ နနုကမဂ္ဂံ၊ ငရဲခရီးသို့၊ အာ
ရုဋ္ဌော၊ တက်သည်ဖြစ်၍၊ ရုစာယ၊ ရုစာအမည်ရှိသော၊ မမဗိတုယာ၊ ငါ့ထီး
၏။ ဩဝါဒံ၊ အဆုံးအမကို၊ နာဒိယိတွာန၊ မနာယုမူ၍၊ အဟံ၊ ငါ့ကို၊ နာရု
ဒေန၊ နာရဒအမည်ရှိသော၊ ဗြဟ္မာနာ၊ ဗြဟ္မာမင်းသည်၊ ဗဟုစာ၊ များသော
အပြားအားဖြင့်၊ သံသိတော၊ ဆုံးမအပ်သည်၊ သန္တော၊ ဖြစ်ထောက်။ ပါဝိကံ၊
ယုတ်မာသော၊ ဒိဋ္ဌိ၊ အယုဂ်ကို၊ ဟိတွာန၊ စွန့်၍၊ ဇိဝေသသေန၊ အထူးအား
ဖြင့်၊ ဒသကမ္မပထာနိ၊ ဆယ်ပါးသောကမ္မပထတို့ကို၊ ပုရုပယိတွာ၊ ပြည့်စေ၍၊
ဒေဟံ၊ ကိုယ်ကို၊ ဟိတွာန၊ စွန့်၍၊ သဂ္ဂံ၊ နတ်ပြည်သို့၊ သဘာဝနာယထာ၊ မိမိ

နေအိမ်မိမာန်ကဲ့သို့၊ အဂဏိ၊ သွားဖြိုး၊ ပစ္ဆိမမဘဝသမ္ပတ္တေ၊ အဆုံးစွန်
သောဘဝသို့ရောက်သည့်ရှိသော်၊ အဟံ၊ ငါသည်၊ ဖြောဟူဗန္ဓု၊ ပုဏ္ဏားမျိုး
သည်၊ အဟောသိ၊ ဖြစ်ပြီ၊ ဗာရာဏသီယံ၊ ဗာရာဏသီပြည်၌၊ ဝိတဝယံ၊
ကြွယ်ဝသော၊ ဝိပုမဟာကုဿ၊ မြတ်သောအမျိုး၌၊ ဇာတာ၊ ဖြစ်၏၊ မဇ္ဈဗျာ
ဝိဇရာဘိကော၊ သေခြင်းနာခြင်းအိုခြင်းမှကြောက်သည့်ဖြစ်၍၊ မဟာဝနံ၊
မဟာဝန်ဘောသို့၊ ဩဂါဟိဘွာန၊ သက်ဝင်၍၊ နိဗ္ဗာနံပဒံ၊ နိဗ္ဗာန်ပဒကို၊ သေ
န္တော၊ မှာမိုးသည်ဖြစ်၍၊ ဇနိဇေသု၊ ရသေ့တို့၌၊ ပဗ္ဗဇိ၊ ရသေ့ပြု၍၊
တဒါ၊ ထိုအခါ၌၊ မယျံ၊ ငါ၏၊ ဧဒောတရော၊ ညီနောင်နှစ်ယောက်တို့သည်၊
မယာ၊ ငါနှင့်၊ သဟ၊ တကွ၊ ပဗ္ဗဇိ၊ သု၊ ရသေ့ပြုကုန်၏၊ ဥရုဝေဠာယံ၊ ဥရုဝေ
ဠာတော၌၊ အသမံ၊ သင်ခင်းကျောင်းကို၊ မာပေတွာ၊ ဖန်ဆင်း၍၊ အဟံ၊ ငါ
သည်၊ နိဝသိ၊ နေပြီ၊ ဂေါတ္တေန၊ အနွယ်အားဖြင့်၊ ကဿပေါနာမ၊ ကဿပ
အမည်ရှိသော၊ ဥရုဝေဠာနိဝါယိ၊ ဥရုဝေဠာတော၌နေ၏၊ တတော၊ ထိုကြောင့်၊
မေ၊ ငါအား၊ ဥရုဝေဠကဿပေါဣဘိ၊ ဥရုဝေဠကဿပဟူ၍၊ ပညတ္တိ၊ ပညတ်
ခြင်းသည်၊ အာသိ၊ ဖြစ်၏၊ နဒိသကဒသေ၊ မြန်နား၌၊ မေ၊ ငါ၏၊ ဘာတာ၊
နောင်ကော်သည်၊ နဒိကဿပသဂ္ဂယော၊ နဒိကဿပမည်၏၊ ဂယာယံ၊
ဂယာ၌၊ ဂယာကဿပေါ၊ ဂယာကဿပဟူ၍၊ သကဒသနာမေန၊ မိမိနေရာ
အမည်ဖြင့်၊ အာသိ၊ ဖြစ်၏၊ ကနုဋ္ဌဿ၊ ညီငယ်အား၊ ဧဒေသတာနိ၊ တပည့်
နှစ်ရာတို့တည်း၊ မဇ္ဈသပတာတုနော၊ ညီလတ်အား၊ တီဏိ၊ တပည့်သုံးရာတို့
တည်း၊ မမေ၊ ငါ့အား၊ အနန္ဒာ၊ မယုတ်ကုန်သော၊ ပဉ္စသတံ၊ ငါးရာတို့တည်း၊
သဗ္ဗေ၊ အလုံးစုံကုန်သော၊ သိဿာ၊ တပည့်တို့သည်၊ မမာနုဂါ၊ ငါ့ထိုအစဉ်
လိုက်ကုန်၏၊ တဒါ၊ ထိုအခါ၌၊ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်၊ မံ၊ ငါ့သို့၊ ဥပေစ္စ၊
ကပ်၍၊ ဝိဝိဿနိ၊ အထူးထူးအပြားပြားများကုန်သော၊ ပါဠိဟိရာနိ၊ သုံး
ထောင်ငါးရာ တဆဲ၊ ခြောက်ပါးကုန်သောပြာဠိဟာတို့ကို၊ ထောကဝ္ဋေါ၊
မြတ်စွာဘုရားသည်၊ ကတွာန၊ ပြု၍၊ နရဿရဝတိ၊ လူတို့ကိုဆုံးမအော်မူ
တတ်သောမြတ်စွာဘုရားသည်၊ ဝိနုသိ၊ ဆုံးမတော်မူ၏၊ သဟသပရိ
ဝါရေန၊ တထောင်သောအခြံအရံနှင့်၊ ဖေဟိဘိက္ခုကော၊ ဖေဟိဘိက္ခုရဟန်း
သော်၊ အဟောသိ၊ ဖြစ်၏၊ သဗ္ဗေဟိ၊ အလုံးစုံကုန်သော၊ တေဘောဝ၊ ထိုတ
ပည့်တို့နှင့်သာသျှင်း၊ သဟ၊ တကွ၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဏ္ဏိ၊
ရောက်ပြီ၊ ဗသဒေါ၊ များစွာကုန်သော၊ တေဝေဝဉ္စာတိ၊ ထိုအခေတွအမျိုးတို့
သည်၊ ယသ္မာ၊ အကြံကြောင့်၊ မံ၊ ငါ့ကို၊ ပရိဝါရယံ၊ ခြံရံကုန်၏၊ သာသိ
တုဗ္ဗ၊ ဆုံးမခြင်းငှါလည်း၊ အဟံ၊ ငါသည်၊ သမတ္ထော၊ စွမ်းနိုင်၏၊ တတော၊

ထိုကြောင့်၊ ဣဝိသတ္တမောထုရားမြတ်သည်၊မံ၊ဝေါ၊ကို၊ မဟာပရိသ
ဘာဝတ္ထိ၊များသောပရိသတ်ရှိသောအဖြစ်၌၊မံ၊ဝေါ၊ကို၊တေဒဂ္ဂေ၊ တေဒဂ်
အရာ၌၊ဥပေသိ၊ထားတော်မူ၏၊ဗုဒ္ဓေ၊ထုရား၌၊ ကတံ၊ပြုအပ်သော၊ ကာရံ၊
ပူဇော်သက္ကာရသည်၊အဟော၊၊ဩဝါဒံ၊ဩဝါဒ်ရှိစွာ၊မေ၊ဝေါ၊အား၊ သပလံ၊
အကျိုးသည်၊ဇာယထ၊ဖြစ်၏၊ မယျံ၊ ဝါသည်၊ ကိလေသာ၊ ကိလေ
သာတို့ကို၊ (ဝ)၊အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရမိ၊နေရ၏၊
မေ၊ ဝါ၏၊ အာဂတံ၊လာခြင်းသည်၊ ဝတ၊စင်စစ်၊သွာဂတံ၊ကောင်းသော
လာခြင်းသည်၊(ဝ)၊သာသနံ၊အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊
စတေ၊သာ၊ထေးပါး ကုန်သော၊ ပရိသန္တိဒါစ၊ပရံ သန္တိဒါတို့ကိုလည်း
ကောင်း၊(ဝ)၊သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ပြုအပ်ပြီ၊ ဣတ္ထံ၊
ဤသို့လျှင်၊အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ဥရုဝေဠကဿပေါ
ထေရော၊ ဥရုဝေဠကဿပမထေရ်သည်၊ဣမာဂါထာယော၊ ဤဂါထာတို့
ကို၊ အဘာသိတ္ထ၊ရွတ်ဆိုတော်မူပြီ၊ ဣဝိဣမိနာနုတ္တမေန၊ ဤသို့သော
အစဉ်ဖြင့်၊ဥရုဝေဠကဿပတ္ထေရဿ၊ဥရုဝေဠကဿပမထေရ်၏၊အဋ္ဌမံ
ရှင်ချမြောက်သော၊အပဒါန်၊အပဒါန်သည်၊သမတ္တံ၊ပြီးပြီ၊

၅၄-ကမ္ဘာယနဝဂ်-၅၄၀-ရာဝေဠေရအပဒါန်၊

သဗ္ဗလောကဗိဒ္ဓ၊ ခပ်ထိမ်းသော လောကကို ထိတော်မူသော၊ မုနိ၊
ခပ်ထိမ်းသော တရားကိုထိတော်မူသော၊စက္ခုမာ၊စက္ခုငါးပါး ရှိတော်မူ
သော၊ ပရမုတ္တရောနာမ၊ ပရမုတ္တရ အမည်တော် ရှိသော၊ ဇီနော၊ မြတ်
စွာထုရားသည်၊ ဣတော၊ဤတဒ္ဓကမ္ဘာမှ၊ သတသဟဿမိကပ္ပေ၊ ကမ္ဘာ
တထိန်းထက်၌၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူ၏၊ သဗ္ဗပါဏိနံ၊ အလုံးစုံကုန်
သောသတ္တဝါတို့အား၊ ဩဝါဒကော၊ဆုံးမတော် မူတတ်သော၊ ဝိညာပ
ကော၊ထိစေတော်မူတတ်သော၊ဝေရကော၊ကယ်တင်တော်မူတတ်သော၊
ဒေသနဂုဿသော၊ တရားဟောခြင်း၌ထိမြှောက်တော်မူသော၊ ဗုဒ္ဓေါ၊မြတ်စွာ
ထုရားသည်၊ဗဟု၊များစွာသော၊ ဇနတံ၊လူအပေါင်းကို၊ တာရေထိ၊ကယ်
ဆောင်တော်မူ၏၊ အနုကမ္ပကော၊အစဉ်စောင့်ရှောက်တော်မူသော၊ကာ
ရုဏိကော၊ သနားခြင်းရှိတော်မူသော၊ သဗ္ဗပါဏိနံ၊ အလုံးစုံကုန်သော
သတ္တဝါတို့၏၊ဟိတေသိ၊ အစီးအပွားကိုရှာတော်မူသော မြတ်စွာထုရား
သည်၊ သဗ္ဗတ္ထေ၊ရောက်လာကုန်သော၊သဗ္ဗေတံ၊ဗ္ဗိယေ၊အလုံးစုံကုန်သော

တိတ္ထိတို့ကို၊ ပဉ္စသိဝေ၊ ငါးပါးသိလ၍၊ ပတိဋ္ဌတိ၊ တည်စေတော်မူ၏။ ။
 ဝေ၊ ဤသို့၊ နိရာကုထံ၊ နောင်ရှက်ခြင်းကင်းသည်၊ အာဝဂါ၊ ဖြစ်၏၊ တိတ္ထိယေ
 တိဝ၊ တိတ္ထိတို့မှလည်း၊ သုညတံ၊ ဆိတ်၏။ ဝသိတုတေ၊ ဟိ၊ ဝသိဘော်သို့
 ရောက်ကုန်သော၊ တာဒိတိ၊ သည်းခံခြင်းကျေးဇူးနှင့် ပြည့်စုံတော်မူကုန်
 သော၊ အရ၊ ဘန္တေဟိ၊ ရဟန္တာတို့ဖြင့်၊ ဝိဝိတ္တံ၊ သန်းကြယ်၏။ ။ ကဉ္စနန္ဒိ
 သသံကာသော၊ ရှေ့စေတီနှင့်တူတော်မူသော၊ ဣတ္ထိံ၊ သဝဓုလက္ခဏော၊
 သုံးဆဲ့နှစ်ပါးသောယောကျ်ားမြတ်တို့၏ လက္ခဏာရှိတော်မူသော၊ သောမ
 ဟာမုနိ၊ ထိုမြတ်စွာဘုရားသည်၊ ရတနာနံ၊ အတောင်တို့၏၊ အဋ္ဌပညာသံ၊
 ငါးဆဲ့ရှစ်တောင်တိုင်တိုင်၊ ဥဂ္ဂတော၊ မြင့်၏။ ။ တာဝဒေ၊ ထိုခဏန္ဒိ၊ ဝေ၊
 သတသဟဿာနိ၊ အနှစ်တထိန်းတို့တိုင်တိုင်၊ အာယု၊ အသက်သည်၊ ဝိဇ္ဇ
 တိ၊ ရှိ၏၊ တာဝထာ၊ ထိုမျှလေးဘက်၊ တိဋ္ဌမာနေ၊ တည်တော်မူသော၊ သော၊
 ထိုမြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတ်၊ လူအပေါင်းကို၊ တာဓေ
 သိ၊ ကယ်ဆယ်တော်မူ၏။ ။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဟံသာဝတီ
 ယံ၊ ဟံသာဝတီပြည်၌၊ မန္တပါရဂူ၊ ဗေဒင်သုံးကျမ်းဆုံးကမ်းရောက်သော၊
 ဗြဟ္မဏော၊ ဗုဒ္ဓဘုရားသည်၊ ဟုတွားဖြစ်၍၊ တံနရပရံ၊ ထိုမြတ်စွာဘုရားကို၊
 ဥပေစ္စ၊ ကပ်၍၊ ဓမ္မဒေသနံ၊ တရားဒေသနာတော်ကို၊ အသောသထိံ၊ နာပြီ။ ။
 ပရိသာသု၊ ပရိသတ်တို့၌၊ ဝိသာဒဒံ၊ ရဲရင့်တော်မူသော၊ ပရိတာနေယူကံ၊
 တရားဒေသနာဖြစ်ခြင်းငှါထိုက်သော၊ ဘိက္ခု၊ ရဟန်းကို၊ ဧတေဒဂ္ဂေ၊ ဧတ
 ဒဂ်အရာ၌၊ ပညာပေန္တံ၊ ပညာတော်မူသာ၊ မဟာဝီရံ၊ ကြီးသောသံ့လရှိ
 တော်မူသော၊ ဝိနာယကံ၊ မြတ်စွာဘုရားကို၊ အဒသံ၊ မြင်ပြီ။ ။ တဒါ၊ ထို
 အခါ၌၊ အဟံ၊ ငါသည်၊ သသံစာ၊ သံစာနှင့်တကွသော၊ ဝေသာကနာယကံ၊
 မြတ်စွာဘုရားကို၊ ကာရံ၊ ပူဇော်သဏ္ဌာရကို၊ ကတွာန၊ ပြု၍၊ ပါဒေ၊ ခြေတော်
 ၌၊ သိရသာ၊ ဦးဖြင့်၊ နိဂ္ဂ၊ ဝတ်၍၊ တံဋ္ဌာနံ၊ ထိုအရာကို၊ အဘိပတ္တယိံ၊ တောင့်
 ဟပြီ၊ တာဝော၊ ထိုအခါ၌၊ ဝံ၊ ငါကို၊ သိင်္ဂီနိက္ခသမပ္ပထော၊ သင်္ဂီနိက္ခနှင့်တူ
 သောအရောင်ရှိတော်မူသော၊ ဘိလေသမထ၊ ဘာရိနေ၊ ကိလေသာတည်း
 ဟူသောအညစ်အကြေးကို၊ ပယ်တော်မူတတ်သော၊ သဂဝါ၊ မြတ်စွာဘု
 ရားသည်၊ ရဇနိယေန၊ တပ်နှစ်သက်ဖွယ်သော၊ သရေန၊ အသံတော်ဖြင့်၊ အာ
 ဟ၊ မိန့်တော်မူ၏။ ။ သသံစော၊ သံစာနှင့်တကွသော၊ မေ၊ ငါ့ထုရားအား
 တယာ၊ သင်သည်၊ အတိဝ၊ အလွန်လျှင်၊ ဝိပုလံ၊ ပြန့်ပြောသော၊ ကာရံ၊
 ပူဇော်သဏ္ဌာရကို၊ ကတံ၊ ပြုအပ်၏၊ တေန၊ ထိုကြောင့်၊ ဝိသုခိ၊ ချမ်းမြင်းရှိသည်
 ဝိစာယု၊ ရှည်သောအသက်ရှိသည်၊ ဘာဝသု၊ ဖြစ်စေသော်၊ ထဝ၊ သင်၏။

၏၊ ပဏိဝိ၊ သုတောင်းခြင်းသည်၊ သမိစ္ဆတု၊ ပြည့်စေသော၊ ၊ ဣတော၊ ဤ
 ဘဒ္ဒကမ္ဘာမှ၊ သတသဟာသောကပ္ပေ၊ ကမ္ဘာတသိန်းထက်၌၊ ဩက္ကာကထုလ
 သတ္တဝေ၊ တတိယဩက္ကာက အမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊
 ဝေါတမောနာမ၊ ဝေါတမအမည်ရှိသော၊ သတ္ထာ၊ မြတ်စွာဘုရားသည်၊
 လောကေ၊ လောက၌၊ တပိဿတိ၊ ဖြစ်လတ္တံ့၊ ၊ တဿ၊ ထိုဝေါတမမြတ်
 စွာဘုရား၏၊ ဓမ္မေသု၊ သတိပါးသောတရားတို့၌၊ ဒါယာဒေါ၊ အမွေခံသည်၊
 ဩရဒေသာ၊ ရင်၌ဖြစ်သော သားသည်၊ ဓမ္မနုဋ္ဌိတော၊ တရားသည်ဖန်
 ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ ရာဇောတိနာမဓေပဏှ၊ ရာဇဟူသောအ
 မည်ဖြင့်၊ သတ္ထုသာဝကော၊ ဘုရားတပည့်သားသည်၊ ဟေဿတိ၊ ဖြစ်
 လတ္တံ့၊ ၊ သကျဝုတ္တော၊ သာကီဝင်မင်းသားဖြစ်တော်မူသော၊ နရာသ
 တော၊ မြတ်စွာဘုရားသည်၊ သကေ၊ မိမိဥစ္စာဖြစ်ထုန်သော၊ ဟေတုဂုဏေ၊
 အကြောင်းပါရမီကျေးဇူးတို့ကို၊ တုဋ္ဌော၊ နှစ်သက်သည်ဖြစ်၍၊ ပဗ္ဗိဘာနေ
 ယျာနံ၊ တရားဒေသနာဖြစ်ခြင်းပျိုထိုက်သောသူတို့တွင်၊ အဝ္ဗံ၊ မြတ်၏ဟူ၍၊
 ပညာပိဿတိ၊ ပညာလတ္တံ့၊ ၊ တံ၊ ထိုကားကို၊ သုတွာ၊ ကြား၍၊ ရနိတော
 ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ တဒေါ၊ ထိုအခါ၌၊ ယာဝဇိဝံ၊ အသက်
 ထက်ဆုံး၊ ဇိနံ၊ မြတ်စွာဘုရားကို၊ သထော၊ သတိရှိသည်ဖြစ်၍၊ ပညာသမာ
 ဟိတော၊ ပညာနှင့်ဟက္ခဖြစ်သည်ဖြစ်၍၊ မေတ္တပိဋ္ဌော၊ မေတ္တာပိတ်ရှိသည်
 ဖြစ်၍၊ ပရိဝရိံ၊ လုပ်ကျွေးပြီး၊ ၊ တတော၊ ထိုအခါ၌၊ သုကတေန၊ ကောင်း
 စွာပြုအပ်သော၊ ကမ္မေန၊ ကံကြောင့်လည်းကောင်း၊ ဧဝတနာပဏိဝိဟိဝ၊ ဧဝ
 တနာသုတောင်းခြင်းတို့ ကြောင့်လည်းကောင်း၊ မာနုသံဒေဟံ၊ လူ၏ကိုယ်
 ကို၊ ဇဟိတွာ၊ စွန့်၍၊ တာဝ တိံသံ၊ တာဝ တိံသာ နတ်ပြည်သို့၊
 အဟံ၊ ဝါသည်၊ အဂစ္ဆိံ၊ သွားမပြီ၊ ၊ သတာနံတိဏိဝတ္တုဉ္စ၊ အကြိမ်သုံးရာ
 တိုင်တိုင်လည်း၊ ဒေဝရစ္ဆံ၊ နတ်မင်း၏အဖြစ်ကို၊ အကာရယိံ၊ ပြုပြီး၊ သတာ
 နံပုက္ခတ္တုဉ္စ၊ အကြိမ်ငါးရာတိုင်တိုင်လည်း၊ အဟံ၊ ဝါသည်၊ စက္ကဝတ္တိ၊
 စကြာမင်းသည်၊ ဧဟောသိံ၊ ဖြစ်ပြီ၊ ဝိဂုလံ၊ ပြန်ပြောသော၊ ပဒေသရစ္ဆံ၊
 ပဒေသရာဇ်မင်း၏အဖြစ်သည်၊ ဝဏနတော၊ ဝဏန်းအရေအတွက်အားဖြင့်
 အသင်္ခဟံ၊ မရေထွက်နိုင်၊ တဿကမ္မဿ၊ ထိုကံ၏၊ ဝါဟသာ၊ အစွမ်း
 ကြောင့်၊ သဗ္ဗတ္ထ၊ အလုံးစုံသောဘဝတို့၌၊ သုခိတော၊ ချမ်းသာခြင်းသို့ရောက်
 သည်၊ အာသိံ၊ ဖြစ်၏၊ ၊ ပစ္ဆိမေဘဝသမ္ပတ္တေ၊ အဆုံးစွန်သောဘဝသို့
 ရောက်သည်ရှိသော်၊ ဝိရိဗ္ဗဇေယျတ္တမေ၊ ရာဇပြုတ်ပြည်မြတ်၌၊ ဝိကုဿတ္တဒ
 နာ သနေ၊ ဤတံးသာအဝတ်ချိုတံးသာအစာရှိသော၊ နိဒ္ဒမပြည့်စုံသော၊

ဝိဒ္ဓကုဿေ၊ ပုဏ္ဏားမျိုး၌၊ ဇာတော၊ ဖြစ်၏။ ၊ တေဒိနော၊ သည်းခံခြင်းကျေးဇူးနှင့်ပြည့်စုံတော်မူသော၊ သာရိပုတ္တဿ၊ အရှင်သာရိပုတ္တရာအား၊ ကဓုတ္တုဘိက္ခံ၊ တဇွန်းမျှထောက်သော ဆွမ်းကို၊ ပါဒါထိ၊ လှူပြီး၊ ယဒါ၊ အကြင်အခံ၌၊ ဇိနိဗ္ဗာစ၊ အိုလည်းအို၏။ ဝုဒ္ဓဗျာစ၊ ကြီးလည်းကြီး၏။ တဒါ၊ ထိုအခါ၌၊ ဂရံ၊ ရာဇသို့၊ ဥပါဂမိ၊ ကပ်ပြီ။ ၊ ဘောစိ၊ တရံ၊ တယောက်သော သူသည် ဇိနိဗ္ဗနုဗ္ဗဏထာ၊ ဝေကံ၊ အို၍ အားနည်းသော၊ ဝံ၊ ငါ့ကို၊ နုပဗ္ဗဇာတိ၊ ရဟန်းမပြု၊ တေန၊ ထိုကြောင့်၊ ဒိနော၊ ဆင်းရဲ၏၊ ဝိဝဏ္ဏကော၊ အဆင်းမထွာ၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ သောကောစ၊ စိုးရိမ်ခြင်းသည်လည်း၊ အာထိ၊ ဖြစ်၏။ ၊ မဟာကဓုဏိကော၊ ကြီးမြတ်သော ကဓုဏာရှိတော်မူသော၊ မဟာရနိ၊ မြတ်စွာဘုရားသည်၊ မံ၊ ငါ့ကို၊ ဒိသ္မ၊ မြင်၍၊ အာဟ၊ မိန့်တော်မူ၏။ ပုတ္တ၊ ပုဏ္ဏားသား၊ ကိမတ္ထံ၊ အဘယ်ကြောင့်၊ သောကဇ္ဇော၊ စိုးရိမ်ခြင်းဖြစ်သိသနည်း၊ တေ၊ သင်၏။ ဝိတ္တဇံ၊ ဝိတ်ကြောင့်ဖြစ်သော၊ ရုဒံ၊ ကြင်နာခြင်းကို၊ ဗြူဟိ၊ ပွားစေဘိသနည်း။ ၊ ဝိရ၊ မြတ်စွာဘုရား၊ သွာက္ခာတေ၊ ကောင်းစွာဟောတော်မူအပ်သော၊ တဝ၊ အရှင်ဘုရား၏၊ သာသနေ၊ သာသနာတော်၌၊ ပဗ္ဗန္တံ၊ ရဟန်း၏ အဖြစ်ကို၊ နယဘော၊ မရ၊ တေန သောကေန၊ ထိုသောကကြောင့်၊ ဒိနော၊ ဆင်းရဲသည်၊ အတ္ထိ၊ ဖြစ်၏။ နာယက၊ မြတ်စွာဘုရား၊ သဓုဏ်ကိုးကွယ်ရာသည်၊ ဟောဟိ၊ ဖြစ်တော်မူပါလော့။ ၊ ဝိဒါ၊ ထိုအခါ၌၊ ဂိက္ခု၊ ရဟန်းတို့ကို၊ သမာနေတွာ၊ ကပေါင်းတည်း၊ ဆောင်၍၊ ရနံ၊ သတ္တမော၊ မြတ်စွာဘုရားသည်၊ အပုတ္တိ၊ မေးတော်မူ၏။ ဣမဿ၊ ဤပုဏ္ဏား၏၊ အဓိက၊ ရိယံ၊ ပြုတူးသော ကျေးဇူးတို့ကို၊ သရက္ခာ၊ အောက်မေ့ကျင့်သော၊ ဝေါ၊ သင်တို့သည်၊ ဗျာဟရက္ခ၊ ကြားကျင့်သော၊ ၊ တဒါ၊ ထိုအခါ၌၊ သာရိပုတ္တော၊ သာရိပုတ္တရာသည်၊ အဝေါစ၊ ဝေ့ရောက်၏။ အဟံ၊ အကျွန်ုပ်သည်၊ အဿ၊ ထိုပုဏ္ဏား၏။ ကာရံ၊ ပူဇော်သက္ကာရကို၊ သရာမိ၊ အောက်မေ့ပါ၏။ ဝိတ္တာယ၊ ဆွမ်းအလိုငှါ၊ စရတော၊ ထုည့်လည်သော၊ မမ၊ အကျွန်ုပ်အား၊ ကဓုတ္တုဘိက္ခံ၊ တဇွန်းမျှ ထောက်သော ဆွမ်းကို၊ ဒါပေထိ၊ လှူစေ၏။ ၊ သာရိပုတ္တ၊ သာရိပုတ္တရာ၊ သာရသာရ၊ ကောင်းစွာကောင်းစွာကတော့၊ သူ့ကျေးဇူးကိုသိသည်၊ အထိ၊ ဖြစ်၏။ တုဇံ၊ သင်သည်၊ ဝုဗ္ဗံ၊ ကြီးသော၊ ဣမံဒိဇံ၊ ဤပုဏ္ဏားကို၊ ပဗ္ဗာဇေဟိ၊ ရဟန်း ပြုလော့၊ အဟံ၊ ဤယောက်ျားသည်၊ အာဇာနိယော၊ ယောက်ျား အာဇာနည်သည်၊ ဟေသဟိ၊ ဖြစ်သကဲ့။ ၊ တတော၊ တဒါကာလေ၊ ထိုအခါ၌၊ ကမ္မဝါစောပသမ္ပဒံ၊ ဥတ္တိစတုတ္ထကံဖြင့် ပဉ္စင်းခံသော၊ ပဗ္ဗန္တံ၊ ရဟန်း၏အဖြစ်ကို၊

အထတ္တံ၊ ခုဗြိ၊ နုဗိဇေနေဝ၊ မကြာ မြင့်မီ သာလျှင် ဖြစ်သော၊ ကာယေန၊
 ကိုယ်ဖြင့်၊ အာသဝက္ခယံ၊ အာသဝေ၊ တရားတို့၏ကုန်ခြင်းသို့၊ ဝါပုဏ်၊
 ရောက်ပြီး၊ မုနိနော၊ မြတ်စွာဘုရား၏၊ ဝါကျ၊ စကားတော်ကို၊ သတ္တဝံ၊
 ရိုသေစွာ၊ မုဒိတော၊ ဝမ်းမြောက်သည်ဖြစ်၍၊ ယထာ၊ အကြင်အခြင်းအရာ
 ဖြင့်၊ သုဏ္ဍာမိ၊ နာ၏၊ တတော၊ ထိုကြောင့်၊ ဝံ၊ ဝါ၊ ကု၊ ဖိ၊ နော၊ မြတ်စွာဘုရား
 သည်၊ ပဗ္ဗိဘာနေယျကာနံ၊ တရားဒေသနာဖြစ်ခြင်း၌ ထိုက်သောရဟန်းတို့
 တွင်၊ အတ္တံ၊ မြတ်၏ဟူ၍၊ ဣပယိ၊ ထားတော်မူ၏၊ ယေ၊ ဟု၊ ဝါ၊ သည်၊ ကိလေ
 သာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေ၊ မရှိဘဲ၊ ဝိဟရာမိ၊ နေရ
 ၏၊ မေ၊ ဝါ၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်း
 သောလာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊
 စတသော၊ ထေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကို လည်း
 ကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ 'ဣတ္ထံ၊
 ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ရာဇေထေရော၊ ရာဇ
 မထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာယိတ္ထံ၊ ရွတ်ဆို
 တော်မူပြီး၊ 'ဣတံဣဒိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက် အစဉ်ဖြင့်၊
 ရာဇက္ခေယျရဿ၊ ရာဇမထေရ်၏၊ နပမံ၊ ကိုးရဲမြောက်သော၊ အပဒါနံ၊ အပ
 ဒါနံသည်၊ သမတ္တံ၊ ပြီးပြီ၊ ။

၅၄-ကဏ္ဍယနဝဂ်-၅၄၂-မောဃာရာဇက္ခေယျရအပဒါနိ၊

သဗ္ဗထောကဗိဒ္ဓါ၊ ခပ်သိမ်းသောထောကကိထိတော်မူသော၊ မုနိ၊ ရဟန်း
 မြတ်ဖြစ်တော်မူသော၊ စက္ခုမာ၊ စက္ခု၊ ဝါ၊ ပါးရှိသော၊ ပဒုမုတ္တရေနာမ၊ ပဒု
 မုတ္တရအမည်တော်ရှိသော၊ ဖိ၊ နော၊ မြတ်စွာဘုရားသည်၊ ဣတော၊ ဤဘဒ္ဒ
 ကန္တာမှ၊ သတသဟဿမိကပ္ပေ၊ ကန္တာတထိန်းထက်၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ
 ၏၊ သဗ္ဗပါဏိနံ၊ အထုံးရုံကုန်သောသတ္တဝါတို့အား၊ ဩပါဒကော၊ ဆုံး
 မတော်မူဘတ်သော၊ ဝိညာပကော၊ သိစေတော်မူတတ်သော၊ တာရုကော၊
 ကယ်ဆယ်တော်မူတတ်သော၊ ဒေသနာကုသလော၊ ဒေသနာ၌လိမ္မာတော်
 မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူအပေါင်း
 ကို၊ တာရေယိ၊ ကယ်ဆယ်တော်မူ၏၊ အနုကမ္ပကော၊ အစဉ်စောက်
 ရှောက်တော်မူသော၊ ကာမုဏိကော၊ ကာရုဏာရှိတော်မူသော၊ သဗ္ဗပါဏိ
 နံ၊ အထုံးရုံကုန်သော သတ္တဝါတို့၏၊ ဟိတေယိ၊ အစီးအပွားကိုရှာတော်မူ

သောမြတ်စွာဘုရားသည်။ သမ္မတ္တေ၊ ကိုယ်တော်ထံသို့ ရောက်လာကုန်
သော၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ တိတ္ထိယေ၊ တိတ္ထိတို့ကို၊ ပဉ္စသိယေ၊ ငါးပါး
သော၊ သိလ၌၊ ပတိဋ္ဌတိ၊ တည်စေတော်မူ၏။ ၊ ဝေံ၊ ဤသို့၊ နိရာကုလံ၊
နှောင့်ရှက်ခြင်းကင်းသည်၊ အာသိ၊ ဖြစ်၏။ တိတ္ထိယေ၊ တိတ္ထိတို့မှလည်း။
သုညတံ၊ ဆိတ်၏။ ဝသိဘူတေ၊ ဝသိဘော်ရှိကုန်သော၊ တာဒိတိ၊ သည်း
ခံခြင်းကျေးဇူးနှင့်ပြည့်စုံတော်မူကုန်သော၊ အရဟန္တေ၊ ရဟန္တာတို့
ဖြင့်၊ ဝိစိတ္တံ၊ သန်းကြွယ်၏။ ၊ ဣန္ဒြိယသံ၊ ကာသော၊ ရွှေစေတီနှင့်တူ
တော်မူသော၊ ဗာတ္ထိံ၊ သဝရထက္ခကော၊ သုံးဆဲ့နှစ်ပါးသော ယေ၊ ကျား
မြတ်တို့၏သက္ကတာတော်ရှိတော်မူသော၊ သောမဟာရနိ၊ ထိုမြတ်စွာဘု
ရားသည်၊ ရတနာနံ၊ အတောင်တို့၏၊ အဋ္ဌပညာသံ၊ ငါးဆဲ့နှစ်တောင်တိုင်
တိုင်၊ ဥဂ္ဂတော၊ မြင့်၏။ ၊ တာဝဒေ၊ ထိုခေတ်၌၊ သေသတသဟ၊ သာနိ၊ အ
နှစ်ထသိန်းတို့တိုင်တိုင်၊ အာယု၊ အသက်သည်၊ ဝိဇ္ဇတိ၊ ရှိ၏။ တာပတေ၊
ထိုမျှသောက်၊ တိဋ္ဌမာနော၊ တည်တော်မူသော၊ သော၊ ထိုမြတ်စွာဘုရား
သည်၊ ဗဟု၊ များစွာသော၊ ဇနတံ၊ လူများအပေါင်းကို၊ တာဇေယိ၊ ကယ်
ဆယ်တော်မူ၏။ ၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဟံသာဝတီယံ၊ ဟံ
သာဝတီပြည်၌၊ အညတေ၊ အမှတ်မရှိသော၊ ကုလေ၊ အမျိုး၌၊ အဟု၊ ဖြစ်၏။
ပရကမ္မာယနေ၊ သူတပါးအမှုကိုလုပ်ခြင်း၌၊ ယုတ္တော၊ ယှဉ်၏။ မေ၊ ငါ၊ အား၊
ကိစ္စံ၊ တစ်ခုခုသော၊ သန္ဓနံ၊ မိမိဥစ္စာသည်၊ နတ္ထိ၊ မရှိ။ ၊ ပရိက္ခမနုဿာထာ
ယံ၊ ဆွမ်းစားစရာ၌၊ ဝသန္တော၊ နေသည်ရှိသော်၊ ကတဘူမိသံ၊ အပြေအပြစ်
ပြုအပ်သော၊ မြေ၌၊ အပ္ပိံ၊ မီးကို၊ ဥဇ္ဇတိံ၊ ညှိပြီး၊ တတ္ထံ၊ ထိုမီး၊ မျှရာ၌၊ သာမဟိ၊
ထိုမြေကြီးသည်၊ ဒဋ္ဌကဏ္ဍာ၊ လွန်စွာမည်နက်သည်၊ အသိ၊ ဖြစ်၏။ ၊ တဒါ၊
ထိုအခါ၌၊ နာထော၊ မြတ်စွာဘုရားသည်၊ ပရိသတိံ၊ သိရိသတ်၌၊ စတုသစ္စံ၊
သစ္စာထေးပါးတရားကို၊ ပကာသကော၊ ပြတော်မူချက်၊ လူစစ်ဝရောစေတံ
ရိန္တံ၊ ဆိုးရွားသော သင်္ကန်းကိုဆောင်သော၊ သာဝကံ၊ တပည့်ကို၊ သမ္ပကိ
တ္တေသိ၊ မြီးပွမ်းတော်မူ၏။ ၊ တဿ၊ ထိုရဟန်း၏၊ တဋ္ဌိဂုဏေ၊ ထိုးကျေး
ဇူး၌၊ တုဋ္ဌော၊ နှစ်သက်သည်ဖြစ်၍၊ နိပစ္စာဝင်၍၊ တထာဂတံ၊ များစွာဘုရား
ကို၊ လူစစ်ဝရောရာနံ၊ ရိန္တံ၊ ဆိုးရွားသော သင်္ကန်းတို့ကိုဆောင်သော ရဟန်း
တို့တွင်၊ ဥတ္တမံ၊ မြတ်သော၊ ဋ္ဌာနံ၊ အရာကို၊ ပတ္ထယိံ၊ တောင့်တပြီး၊
တဒါ၊ ထိုအခါ၌၊ ပဒုမုတ္တရော၊ ပဒုမုတ္တရအမည်တော်ရှိသော၊ တဂေါ၊ မြတ်
စွာဘုရားသည်၊ ကုဝေဋ္ဌံ၊ ရွံ့ဘွယ်သော အဝတ်ရှိသော၊ တနုဒေဟကံပိန
လျသော၊ ကိုယ်ပြင်ရှိသော၊ ပီတိပသန္နဝဒနံ၊ ပီတိဖြင့်ကြည်လင်သောမျက်နှာ

ရှိသော၊ သဒ္ဓါသေနဟသမပ္ပိတံ၊ သဒ္ဓါတည်း၊ ဟူသောအစေးဖြင့်ကပ်သော၊
 ဥဒတ္တဟနူဇံ၊ တက်ကြွသောကုသိုလ်ရှိသော၊ ဟာဠံ၊ ရွှင်သော၊ အစထံ၊ မတုန်
 ထွပ်သော၊ သာသဝိဏ္ဍိတံ၊ သထေးရုနှင့်တူသော၊ ဧတံပုရိသကံ၊ ထိုယော
 ကျားယုတ်ကို၊ ပဿာထ၊ ရှုကြည့်သော၊ ၊ ဣတံ၊ ဤသို့၊ အာဂါစ၊ မိန်းတပ်မူ
 ဇံ၊ ၊ ဧသော၊ ဤယောကျားသည်၊ လူခဗိဝရောရိယ၊ ရိနှင်းဆိုးရွားသော
 သင်္ကန်းကိုဆောင်သော၊ ယသသေနဿ၊ ယသသေနအမည်ရှိသော၊ တပပ
 တိက္ခုနော၊ ထိုရဟန်း၏၊ ဝတ္ထုသိတာသယော၊ ကျေးဇူးခွင့်ရှိသောအလိုရှိ
 သည်ဖြစ်၍၊ တံဋ္ဌာနံ၊ ထိုအရာကို၊ ပုဇ္ဈေတိ၊ တောင့်တ၏၊ ၊ တံဝစနံ၊ ထိုစ
 ကားကို၊ သုတွာ၊ ကြား၍၊ ပရဒိတော၊ ဝမ်းမြောက်သည်၊ ဟုတွာ၊ ဖြစ်၍၊ ဇိနံ၊
 မြတ်စွာ၊ ထူးဆန်းကို၊ သိရသာ၊ ပြီးဖြင့်၊ ဒိပတ္တ၊ ဝပ်၍၊ ဇိနသာသနေ၊ မြတ်စွာ
 ထူးဆန်းသာသနာတော်၌၊ ယာဝဇိဝံ၊ အသက်ထက်ဆုံး၊ သုတံကမ္ပံ၊ မြေ၌မီးဖို
 သောကံကို၊ ကရိတွာ၊ ပြု၍၊ ၊ သုကတေန၊ ကောင်းစွာပြုအပ်သေး၊ ဧတေန
 ကမ္မေနစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပဏိဗိဟိစ၊ စေ
 နာဆုဒတောင်းခြင်းတို့ကြောင့် လည်းကောင်း၊ မာနုသံဒေယံ၊ လူ၏ကုသိုလ်
 ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ဤသူသည်၊ တာဝတိံသု ပဂေါ၊ တာဝတိံ
 သာနတ်ပြည်သို့ကပ်၏၊ ၊ ပရိတ္တမနသာယာယံ၊ ဆွမ်းစားစရပ်၌၊ သုမိ
 ဓါဟကမ္မုနာ၊ မြေ၌မီးဖိုခြင်းကံကြောင့်၊ သမသဟသယံ၊ အနှစ်တထောင်
 ပတ်လုံး၊ နိရယော၊ ငရဲ၌၊ ဝေဒနန္တိတော၊ ဝေဒနာဖြင့် နှိပ်စက်အပ်သည်
 ဖြစ်၍၊ အစုတ္တိ၊ ထောင်ပြီ၊ ဧတေနကမ္မာဝသေသေန၊ ထိုကံ၏အကြွင်းကြောင့်
 ပဉ္စဇာတိသတာနိ၊ အဖြစ်ငါးရာတို့ပတ်လုံး၊ ဇာတိယာ၊ ဇာတ်အားဖြင့်၊
 ကုသဇော၊ ကောင်းသောအမျိုး၌ဖြစ်သော၊ မနုဿော၊ လူသည်၊ ဟုတွာ၊ ဖြစ်
 ၍၊ လက္ခဏာကိတော၊ သံပူအပ်သောအမှတ်သည်၊ အဟောသိံ၊ ဖြစ်ပြီ၊ ၊ ဇိနာ
 ဇာတိသတာနေဝ၊ အဖြစ်ငါးရာတို့ပတ်လုံးသာလျှင်၊ ကုဠရောဂသမပ္ပိတေ
 နှုနာနှိပ်စက်သည်ဖြစ်၍၊ တဿကမ္မဿ၊ ထိုကံ၏ဝါဟသ၊ အစွမ်းကြောင့်၊
 မဟာနက္ခံ၊ ကြီးစွာသောဆင်းရဲကို၊ အနုဘဝိံ၊ ခံစားပြီ၊ ၊ ဣမထိံဘဒ္ဒက
 ကဗ္ဗေ၊ ဤဘဒ္ဒကပ်၌၊ သသသိနံ၊ များသောအခြံအရံအကျော်အစောရှိသော၊
 ဥပရိဋ္ဌံ၊ ဥပရိဋ္ဌပစ္စေကဗုဒ္ဓါကို၊ ပသန္နမာနသော၊ ကြည်ညိုသောစိတ်ရှိသည်
 ဖြစ်၍၊ အဟံ၊ ငါသည်၊ ဝိဇ္ဇာပါတေန၊ ဆွမ်းဖြင့်၊ တပ္ပယိံ၊ ရောင့်ရဲစေပြီ၊ ၊
 ဧတေနကမ္မာဝသေသေနစ၊ ထိုကံအထူးကြောင့်လည်းကောင်း၊ စေတနာပဏိ
 ဗိဟိစ၊ စေတနာဆုဒတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံဒေယံ၊
 လူ၏ကုသိုလ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံသံ၊ တာဝတိံသာ

နတ်ပြည်သို့၊ အာဂန္တိ၊ သွားပြီ၊ ပစ္ဆိမေဘဝသမ္ပဒတ္တ၊ အဆုံးစွန်သော
ဘဝသို့ရောက်သည်ရှိသော်၊ ခတ္တိယေကုသေ၊ မင်းမျိုး၌၊ အဘယံ၊ ဖြစ်ပြီ၊
ပိတုဒနာ၊ အပဇ္ဇိ၊ အတ္တယေန၊ နတ်ရွာရွန်းသဖြင့်၊ အဟံ၊ ငါသည်၊ မဟာရဇ္ဇသ
မပ္ပိဒတာ၊ မြတ်သောမင်းအဖြစ်သို့ရောက်၏။ အဟံ၊ ငါသည်၊ ကုဋ္ဌရော
ဂါဒိတုဒတာ၊ နန္ဒာလွန်စွာနှိပ်စက်သည်ဖြစ်၍၊ ရတိ၊ မြေထျှော်ခြင်းကို၊ နထ
ဘော၊ မရ၊ သုခံ၊ ချမ်းသာကို၊ နထဘော၊ မရ၊ မောစရာဇ္ဇံ၊ အချည်းနှီးသော
မင်းသည်၊ သုခံ၊ ချမ်းသာကို၊ ယသ္မာ၊ အကြံကြောင့်၊ နထဘော၊ မရ၊ တာတော
ထိ၊ ကြံ၊ အဟံ၊ ငါသည်၊ မောစရာဇာ၊ မောစရာဇမည်၏။ ကာယ
ဿ၊ ကိုယ်၏၊ ဒေါသံ၊ အပြစ်ကို၊ ဒိသ္မာန၊ မြင်၍၊ အနဂါရိယံ၊ အိမ်ရာမထောင်
ရဟန်းဘောင်၌၊ ပဗ္ဗဇိ၊ ရဟန်းပြုပြီ၊ ဗာဝရိယဒိဇ္ဇာဿ၊ ဗာဝရိယဝုတ္တရား
မြတ်၏၊ သိသာတ္တံ၊ တပည့်၏အဖြစ်သို့၊ အဇ္ဈပဝဇိ၊ ကပ်ပြီ၊ မဟာတာ၊
များသော၊ ပရိဝါရေန၊ အခြံအရံဖြင့်၊ နရနာယကံ၊ မြတ်စွာဘုရားသို့၊ ဥပေစ္စ၊
ကပ်၍၊ ဝါဒိသုဒနံ၊ အယုက္ခံပြုတတ်သော၊ တံပီရံ၊ ထိုမြတ်စွာဘုရားကို၊ နိဝ
တံ၊ သိပ်မွေ့သော၊ ဗျံ၊ ပြဿနာကို၊ အပုစ္ဆိ၊ မေးပြီ၊ အယံလောကော၊
ဤလောကသည်လည်းကောင်း၊ ပရောလောကော၊ တမလွန်လောကသည်
လည်းကောင်း၊ သဒေဝကော၊ နတ်နှင့်တကွသော၊ ဗြဟ္မလောကော၊ ဗြဟ္မ
သောကသည်လည်းကောင်း၊ သသသိနာ၊ များသောအခြံအရံအထျှော်အ
ခေါ်ရှိသော၊ ဂေါတမဿ၊ ဂေါတမ၏၊ ဒိဋ္ဌိ၊ ပညာတော်ကို၊ နာဘိဇာနာသိ
နော၊ မထိ၊ ဧဝံအဘိက္ကန္တဒဿာပီ၊ အလွန်ကိုမြင်တော်မူသောမြတ်စွာ
ဘုရားကို၊ အတ္ထိပဉ္စေန၊ မေးလိုသဖြင့်၊ အာဂမံ၊ ရောက်ပါ၏၊ ကထံ၊ အဘယ်
သို့သျှင်၊ လောကံ၊ လောကကို၊ အဝေက္ခန္တံ၊ ရှုသောသူကို၊ မဇ္ဈရာဇာ၊ သေ
မင်းသည်၊ နပဿတိ၊ မမြင်သနည်း။ မောစရာဇာ၊ မောစရာဇာ၊ သုည
ကော၊ အတ္တသုခနိစ္စမှတ်တော်သော၊ လောကံ၊ လောကကို၊ အဝေက္ခသု၊ ရှုလေ
မင်း၊ သဒါ၊ အခါခပ်သိမ်း၊ သတော၊ ထင်ရှားရှိသော၊ အတ္တာနုဒိဋ္ဌိံ၊ အတ္တသို့
အစဉ်လိုက်သောသတ္တယဒိဋ္ဌိကို၊ ဥဘစ္စ၊ ပယ်၍၊ အဝေက္ခသု၊ ရှုလေမင်း။
ဧဝံ၊ ဤသို့၊ မဇ္ဈတားရာသေမင်းကိုလွန်သည်၊ သိယာ၊ ဖြစ်၏၊ ဧဝံ၊ ဤသို့၊
လောကံ၊ လောကကို၊ အဝေက္ခန္တံ၊ ရှုသည်ကို၊ မဇ္ဈရာဇာ၊ သေမင်းသည်၊ နပ
ဿတိ၊ မမြင်နိုင်၊ အုတံ၊ ဤသို့၊ ဝါကို၊ သဗ္ဗရာဂတိကိစ္ဆကော၊ အလုံးစုံ
သောရာဂကို၊ ဖျောက်တတ်သော ဆေးသမားသဖွယ်ဖြစ်တော်မူသော၊
သမ္ပကုဒ္ဓါ၊ မြတ်စွာဘုရားသည်၊ အဘဏိ၊ မိန့်တော်မူ၏။ သဟဂါထာဝ
သာနေန၊ ဝါထာဆုံးသည်နှင့်တပြိုင်နက်၊ ကေသမသုပိပဇ္ဇိတော၊ ဆံရ

သိဘိမှကင်း၏။ ကာသာဝဝတ္ထဝသနော၊ ပန်ချည်စွန်းသောအဝတ်ကိုဝတ်
 ၏။ တထာ၊ ထိုသို့သောအခြင်းအရာအားဖြင့်၊ အရဟတာ၊ ပူဇော်အထူးကိုခံ
 ဝေင်မှုကို ခံသော၊ သိက္ခ၊ ရဟန်းသည်၊ အာသိ၊ ဖြစ်၏။ သံသိကေ
 သု၊ သံဃာ၏ ဥစ္စာဖြစ်ကုန်သော၊ ဝိဟာရေသု၊ ကျောင်းတို့၌၊ ရောဂပိဋ္ဌိ
 တော၊ ရောဂါ နှိပ်စက်အပ်သည်ဖြစ်၍၊ ဝါတရောဂိသု ပိဋ္ဌိတော၊ လေနာ
 လွန်စွာနှိပ်စက်အပ်သည်ဖြစ်၍၊ ဝိဟာရော၊ ကျောင်းသည်၊ မာလဒသိ
 တိ၊ မပျက်စီးစေလင့်ဟူ၍၊ နဝသိ၊ မနေ၊ ဣသင်္ကာကောဓု၊ တမြက်
 ဈေးရုနာမှ သည်းကောင်း၊ သုသာနာ၊ သန့်ရှင်းမှု သည်းကောင်း၊ ရထိ
 ကာ၊ ဟိ၊ ခရီးဆုံးတို့မှ သည်းကောင်း၊ အာဟာရိတွာ၊ ဆောင်၍၊ တတော
 ထိုနောက်မှ၊ သံဃာနှင့် ခူးကုန်ကို၊ ကရိတွာ၊ ပြု၍၊ လူစီဝရံ၊ ရိနှမ်းဆိုးရွား
 သော သင်္ကန်းကို၊ ခေယိ၊ ဆောင်ပြီး၊ မဟာဘိသယော၊ ဆေးသမား
 သဖွယ်ဖြစ်တော်မူသော၊ ဝိနာယကော၊ မြတ်စွာဘုရားသည်၊ မေ၊ ငါ၏။
 တသ္မိံ၊ ရူး၊ ထိုကျေးဇူး၌၊ တုဋ္ဌော၊ နှစ်သက်သည်ဖြစ်၍၊ လူစီဝရေ၊ ရိနှံ၊
 ရိနှမ်းဆိုး ရှားသော သင်္ကန်းကို ဆောင်သော သူတို့တွင်၊ တေဒတ္ထေ၊ တေဒဂ်
 အရာ၌၊ ဝံ၊ ငါ့ကို၊ ဋ္ဌပေယိ၊ ထားပြီး၊ ဝုညပါပရဂိက္ခိတော၊ ကုသိုလ်
 အကုသိုလ် ဘုန်းပြု၊ သတ္တရာဂပိဝဋ္ဌိတော၊ အထုံးရုံသောရေ ဝါ၊ ကင်း၏။
 အနုပါဒ၊ နော၊ လောင်စာမရှိသော၊ သိဝိ၊ ဖိကဲ့သို့၊ အနုပါဒါနော၊ အစွဲအ
 လမ်းမရှိ သည်ဖြစ်၍၊ အနာ၊ သဝေါ၊ အာသဝေါမရှိတဲ့၊ နိဗ္ဗာယိယံ၊ နိဗ္ဗာန်ယူ
 သိပ်၊ ငြိမ်းလတ္တံ့၊ မတ္ထံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို (ပ)၊
 အနာသဝေါ၊ အာသဝေါမရှိတဲ့ ဝိဟာရေ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊
 လာခြင်းသည်၊ ဝတ၊ ပင်စစ်၊ လွှာဂတံ၊ ကောင်းသော လာခြင်းသည်၊ (ပ)၊
 သာသနံ၊ အထုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စတသေသာ၊ လေးပါးလှန်
 သော၊ ပဋိသန္တိဒါ၊ ပဋိသန္တိဒါတို့ကို သည်းကောင်း၊ (ပ)၊ သာသနံအထုံး
 အမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာဟာသွာ၊ ရှည်သော
 သက်တော်ရှိသော၊ မောဃရာဇထေရော၊ မောဃရာဇထေရ်သည်၊ ဣမာ
 ဂါထာယော၊ ဤဂါထာတို့ကို၊ အတာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣ
 ပိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ မောဃရာဇတ္ထေရ
 သာ၊ မောဃရာဇထေရ်၏၊ ဒာသံ၊ ဆယ်ချမြောက်သော၊ အပဒါနံ၊ အပဒါနံ
 သည်၊ သမတ္တံ၊ ပြီးပြီး ။

ဥဒါနံ ဥဒါနံ သည်ကား၊ ကဏ္ဍနော၊ ကဏ္ဍနမထေရ်၊ ဝတ္ထလိယေရော၊
 ဝတ္ထလိမထေရ်၊ မဟာကပ္ပိနမဂ္ဂယော၊ မဟာကပ္ပိန မထေရ်၊ ဒဗ္ဗော၊ ဒဗ္ဗ

မထေရ်၊ ကုမာရနာမောစ၊ ကုမာရကဿပမထေရ်၊ ဗာဟိယော၊ ဗာဟိယ
 မထေရ်၊ ကောဗ္ဗိကော၊ ကောဗ္ဗိကအမည်ရှိသော၊ ဝဘိ၊ ရဟန္တမထေရ်၊
 ဥရုဝေဠကဿပေါ၊ ဥရုဝေဠကဿပမထေရ်၊ ရုဝေ၊ ရာမမထေရ်၊ မောစာ
 ရာဇပဏ္ဍိတော၊ မောစာရာဇမထေရ်၊ ဣတ္ထ၊ ဤဝဂ်၌၊ ဝိဏ္ဍိတာ၊ ပေါင်းအပ်
 ကုန်သော၊ ဂါထာ၊ ဂါထာတို့သည်၊ တိဏိသဏာနိ၊ သုံးရာတို့ လည်း
 ကောင်း၊ ဗာသဗ္ဗိစေဝ၊ ခြောက်ဆဲ့နှစ်ဂါထာတို့လည်းကောင်းတည်း။ ။
 စတုပညာသမော၊ ငါးဆဲ့ လေးခုခြောက်သော၊ ကစ္စာယ နဝဂ္ဂေါ၊ ကပ္ပာယန
 ဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီ။ ။

၅၅-တန္ဒါဝဂ်-၅၄၃-ထက္ခဏာဘဒ္ဒိယတ္ထေရ်အပဒါနိ၊

သဗ္ဗိဓမ္မေသု၊ ခပ်ဘိမ်းသောတရားတို့၌၊ စက္ခုဗျာ၊ စက္ခုငါးပါးရှိတော်
 မူသော၊ နာယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့ ဆောင်တော်မူတတ်သော၊
 ပရုရတ္တရောနာမ၊ ပရုရတ္တရ အမည်တော်ရှိသော၊ ဇိနော၊ မြတ်စွာဘုရား
 သည်၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟဿမိကပ္ပေ၊ ကမ္ဘာတစ်ဝိုက်
 ၌၊ ဥပ္ပဗ္ဗိ၊ ဝှင့်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဟံသာဝတီယံ၊
 ဟံသာဝတီပြည်၌၊ မဟာဝနော၊ များသော ဥစ္စာရှိသော၊ သေဗ္ဗိဝုတ္တော၊
 သူဌေးသားသည်၊ ဟုတွာ၊ ဖြစ်၍၊ ဇနိယာရံ၊ ခြေချောင်းခရီးကို၊ ဝိစရံ၊
 ထည့်ထည့်သည်ရှိသော်၊ သံစာရာခံ၊ သံစာအရံသို့၊ အဟံ၊ ငါသည်၊ အဂ္ဂိ
 ရော၊ ပြီ၊ တဒါ၊ ထိုအခါ၌၊ ထောကပဇ္ဇောတော၊ လောကဏီအလင်းဖြစ်တော်
 မူသော၊ သောနာယကော၊ ထိုမြတ်စွာဘုရားသည်၊ ဓမ္မံ၊ တရားတော်ကို၊ ဧ
 သေတိ၊ ဟောတော်မူ၏။ မရုရဿာရာနံ၊ သာယာသောအသံရှိကုန်သောသူ
 တို့တွင်၊ ပဝရံ၊ မြတ်သော၊ သာဓကံ၊ တပည့်ကို၊ အနိတ္တယိ၊ မြီးမွမ်းတော်မူ
 ၏။ တံ၊ ထိုစကားကို၊ သုတွာ၊ ကြား၍၊ မုဒိတော၊ ဝမ်းမြော်သည်၊ ဟုတွာ၊
 ဖြစ်၍၊ မဟေသိနော၊ မြတ်စွာဘုရားအား၊ ကာရံ၊ ပူဇော်သက္ကာရကို၊ ကတွာ၊
 ပြု၍၊ သတ္တုနော၊ မြတ်စွာဘုရား၏၊ ပါဒေ၊ ခြေတော်တို့ကို၊ ဝန္တိတွာ၊ ရှိခိုး၍၊
 တံဋ္ဌာနံ၊ ထိုအရာကို၊ အဗ္ဗိပတ္တယိ၊ တောင့်ကပြီ။ တဒါ၊ ထိုအခါ၌၊ ဝိနာ
 ယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ ဗုဒ္ဓေါ၊ မြတ်စွာ
 ဘုရားသည်၊ သံစာမဇ္ဈေ၊ သံစာအလယ်၌၊ ဝိယာကောယိ၊ မိန့်တော်မူ၏။
 အနာဂတမိစ္ဆာ၊ နောင်အခါ၌၊ တံမနောရထံ၊ ထိုနှလုံး၏အလိုကို၊ လန္တ
 သေ၊ ရုထတ္တံ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟဿမိကပ္ပေ၊ ကမ္ဘာတစ်ဝိုက်

လက်၌၊ ဩက္ကာကကုယသမ္ဘဝါ၊ တတိယဩက္ကာက အမျိုး၌ဖြစ်သော၊
 နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊ ဂေါတမအမည်ရှိသော၊ သတ္တဝါ၊
 မြတ်စွာဘုရားသည်၊ လောကော၊ လောက၌၊ ဘဝိဿတိ၊ ဖြစ်ထွက်၊ တဿ၊
 ထိုဂေါတမ မြတ်စွာဘုရား၏၊ ဓမ္မေသု၊ ဆယ်ပါးသောတရားတို့၌၊ ဒါယာ
 ဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သောသားသည်၊ ဓမ္မနိစ္ဆိတော၊
 တရားသည်ဖန်ဆင်းအပ်သည်၊ ဟုတွားဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊
 ဘဒ္ဒိယောနာမ၊ ဘဒ္ဒိယအမည်ရှိသော၊ သတ္တု၊ သာဝကော၊ ဘုရားတပည့်
 သားသည်၊ ဟောဿတိ၊ ဖြစ်ထွက်၊ သုကတေန၊ ကောင်းစွာပြုအပ်သော၊
 တေနကဗ္ဗေနစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပတိဓိဟိစ
 စေတနာဘုရားကောင်းခြင်းတို့ကြောင့် လည်းကောင်း၊ မာနုသံဒေဟံ၊ လူ၏
 ကိုယ်ကို၊ ဇတိတွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဟံ၊
 ငါသည်၊ အစန္တိံ၊ သွားပြီ၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧန္တေသုတေကပ္ပေ၊
 ကိုးဆဲ နှစ်ကမ္ဘာ ထက်၌၊ ဒုရသဒေါ၊ ဗျက်ဆီးနိုင်ခဲ့သော၊ ဒုပ္ပသဟော၊
 ညှဉ်းဆဲနိုင်ခဲ့သော၊ သဗ္ဗလောကုတ္တမော၊ အထုံးရုံသော လောကထက်
 မြတ်တော်မူသော၊ ဇိနော၊ မာရ်ငါ၊ ပါးကိုအောင်တော်မူသော၊ ဗုသော၊
 ဗုဒ္ဓအမည်တော်ရှိသော၊ နာယကော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်
 တော်မူ၏၊ စရတေနစ၊ စရတနှင့်လည်း၊ သန္တု၊ ပြည့်စုံတော်မူသော၊
 ဗြဟ္မဥဇ္ဈပတာပဝါ၊ ဗြဟ္မာမင်း၏ ကိုယ်ကဲ့သို့၊ ဖြောင့်သောကိုယ်ရှိတော်မူ
 သော၊ သဗ္ဗသတ္တဝနံ၊ အထုံးရုံလှန်သော သတ္တဝါတို့၏၊ ဟိတေဝိ၊ အစီး
 အပွါးကိုရှာတော်မူသော မြတ်စွာဘုရားသည်၊ ဗဟုံ၊ များစွာသောသတ္တ
 ဝါအပေါင်းကို၊ ဗန္ဓနာ၊ အနှောင်အဖွဲ့မှ၊ မောစေတိ၊ လွတ်စေတော်မူ၏၊
 တဿ၊ ထိုဗုဒ္ဓမြတ်စွာဘုရား၏၊ နန္ဒာရာမဝနေ၊ နန္ဒာရုံတော၌၊ ဗုဒ္ဓ
 ကောကိဏော၊ ဗုဒ္ဓအမည်သောဥဒြသည်၊ အဟောဝိ၊ ဖြစ်ပြီ၊ ဝန္တကုရိ
 သမာသာန္တေ၊ ဝန္တကုရိ၏အနီး၌၊ အဗ္ဗရုက္ခေ၊ သရက်ပင်၌၊ အဟံ၊ ငါသည်၊
 ဝသာမိ၊ နေ၏၊ တဒါ၊ ထိုအခါ၌၊ ပိဏ္ဍာယ၊ ဆွမ်းအလို၌၊ ဝစ္ဆန္တံ၊
 ကြွသွားတော်မူသော၊ ဒက္ခိတေယျံ၊ မြတ်သောအလှူကို ခံတော်မူထိုက်
 သော၊ ဇိနုတ္တံ၊ မြတ်စွာဘုရားကို၊ ဒိသ္မာ၊ မြင်၍၊ ဝိတ္တံ၊ မိတ်ကို၊ ပဿာဒိတွာ၊
 ကြည်ညိုစေ၍၊ မဇ္ဈနာဒေန၊ သာယာသောအသံဖြင့်၊ အဟံ၊ ငါသည်၊ ကုဇိံ၊
 မည်၏၊ ဣတဒါ၊ ထိုအခါ၌၊ ရေဇုယျာနံ၊ မင်း၏ဥယျာဉ်သို့၊ ဝန္တံ၊ သွား၍၊
 သုပ္ပတ္တံ၊ ကောင်းစွာမှည့်သော၊ ကနကတ္တံ၊ ရွှေအဆင်းနှင့်တူသော အခွန်ရှိ
 သော၊ အဗ္ဗပိဏ္ဍံ၊ သရက်ထီးခိုင်ကို၊ ဝဟေတွာန၊ ယူ၍၊ သဗ္ဗဒ္ဓဿ၊ မြတ်စွာ

ထုရားအား၊ ဥပနာမယိ၊ ကပ်ပြီ၊ တဒါ၊ ထိုအခါ၌၊ မေ၊ ဝါ၏၊ ဝိတ္တံ၊ ဝိတ်
ကို၊ အညာယ၊ သိ၍၊ မဟာကာရုဏိကော၊ မြတ်သောကရုဏာရှိတော်မူ
သော၊ ဇိနော၊ မြတ်စွာထုရားသည်၊ ဥပဋ္ဌာကဿ၊ အထုပ်အကျွေးတော်၏၊
ဟတ္ထတော၊ ထက်မှ၊ ပတ္တံ၊ သိတ်တော်ကို၊ နာယကော၊ မြတ်စွာထုရား
သည်၊ ပဂ္ဂဏှိ၊ ယူတော်မူ၍၊ အဘံ၊ ဝါသည်၊ ဟဋ္ဌဝိတ္တော၊ ရှင်သော
ဝိတ်ရှိသည်ဖြစ်၍၊ မဟာဓနံ၊ မြတ်စွာထုရားကို၊ အဗ္ဗပိဏှံ၊ သရက်ထီးနှင့်
ကို၊ အဒါထိ၊ ယူပြီ၊ ပတ္တော၊ သိတ်၌၊ ပက္ခိဋ္ဌ၊ ထည့်၍၊ ပက္ခေဟိ၊ အတောင်တို့
ဖြင့်၊ ပဉ္စလိ၊ ကတွာန၊ ထက်အုပ်ချီသည်ကိုပြု၍၊ မဗ္ဗုနာ၊ သာယာသော၊
ရုဇနိယေန၊ တပ်နှစ်သက်ဖွယ်သော၊ သဝနိယေန၊ နာပြင်ဘွယ်သော၊ မဗ္ဗု
နာသရေန၊ သာယာသောအသံဖြင့်၊ ဗုဒ္ဓပူဇတ္ထံ၊ ထုရားကို ပူဇော်ခြင်းငှါ၊
ဝဿန္တော၊ တွန်ထွက်၊ အဟံ၊ ဝါသည်၊ နိဇ္ဇံ၊ အထိုက်သို့၊ ဝတ္တံ၊ သွား၍၊
နိပဇ္ဇိ၊ ဝပ်ပြီ၊ တဒါ၊ ထိုအခါ၌၊ ရုဇိတဝိတ္တံ၊ နူးညံ့သောဝိတ်ရှိသော၊ ဗုဒ္ဓပေမဂ
တာသယံ၊ ထုရား၌ဖြစ်သောချစ်ခြင်းအလိုရှိသော၊ ဝါ၊ ဝါ၊ ကို၊ သဏ္ဍဏှိ၊
သိန်းစွန်သည်၊ ဥပဂုတ္တံ၊ လာထတ်၍၊ ဗုဒ္ဓမာနသော၊ အမျက်ထွက်သောဝိတ်
ရှိသည်ဖြစ်၍၊ စာတယိ၊ သတ်၏၊ တဿကမ္မဿ၊ ထိုကောင်းမှုကံ၏၊
ဝါဟဿ၊ အစွမ်းကြောင့်၊ တတော၊ ထိုဥဩဘဝမှ၊ ရတော၊ ရတေသည်ရှိ
သော်၊ အဟံ၊ ဝါသည်၊ တုသိတေ၊ တုသိကနတ်ပြည်၌၊ မဟာသုခံ၊ ကြီးစွာ
သောချမ်းသာကို၊ အနုဘောတွာ၊ ခံစား၍၊ မနုဿယောနံ၊ လူပြည်သို့၊ အာ
ဇန္တိံ၊ သာပြီ၊ ဣမဒိဘဒ္ဒကေကပ္ပေ၊ ဤဘဒ္ဒကပ်၌၊ မဟာယသော၊ များ
သောအခြံအရံ အကျော်အစောရှိသော၊ နာမေန၊ အမည်အားဖြင့်၊ ကဿ
ပေါနာမကော၊ ပအမည်ရှိသော၊ ဝဒတံ၊ ဆိုတတ်သောသူတို့ထက်၊ ဝရော
မြတ်သော၊ ဗြဟ္မဗန္ဓု၊ ပုဏ္ဏားမျိုးဖြစ်သော မြတ်စွာထုရားသည်၊ ဥပဇ္ဇိ၊ ပွင့်
တော်မူ၏၊ ဝေသာ၊ ထိုကဿပ မြတ်စွာထုရားသည်၊ သာသနံ၊ သာသနာ
တော်ကို၊ ဇောတယိတွာ၊ ထွန်းလင်းစေ၍၊ ဝိတ္ထိယေ၊ ဝိတ္ထိတို့ကို၊ အဘိ
ထုယျတိ၊ ထွမ်းချီး၏၊ ဝေနေယျေ၊ ကျွတ်ထိုက်သော သတ္တဝါတို့ကို၊ ဝိန
ယိတွာန၊ ဆုံးမ၍၊ သော၊ ထိုကဿပမြတ်စွာထုရားသည်၊ သသာဝကော၊
တပည့်သားသံဃာနှင့်တကွ၊ နိဗ္ဗုတော၊ နိဗ္ဗာန်ယူဆိမ်းမြှမ်းတော်မူ၏၊
တမ္ပိယောကော၊ ထိုကဿပ မြတ်စွာထုရားသည်၊ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်ခံ
တော်မူသည်ရှိသော်၊ ဗဟူ၊ များစွာကုန်သော၊ ပသန္တေနတာ၊ ကြည်ညိုသော
လူအပေါင်းတို့သည်၊ ဗုဒ္ဓဿ၊ မြတ်စွာထုရားအား၊ ပူဇနတ္ထာယ၊ ပူဇော်ခြင်း
ငှါ၊ သတ္တုနော၊ မြတ်စွာထုရား၏၊ ထူပံ၊ စေတီတော်ကို၊ ကုဗ္ဗန္တိ၊ ပြုကြကုန်

၏။ သတ္တရတနာတုသိတံ၊ ရတနာရုနစ်ပါးဖြင့်တန်ဆာ ဆင်အပ်သော၊ သတ္တယောဒနိကံ၊ ရုနစ်ယူဖန်ခါရှိသော၊ မဟေသိဿ၊ မြတ်စွာထုရား၏၊ ထုဝံ၊ စေတီတော်ကို၊ ကရိဿာမ၊ ပြုကုန်အံ့၊ ဣစ္စေဝံ၊ ဤသို့အောင်၊ တေ၊ ထို သူတို့သည်၊ မန္တယန္တိ၊ တိုင်ပင်ကြကုန်၏။ တဒါ၊ ထိုအခါ၌၊ ကိင်္ဂါနော၊ ကိင်္ဂါအမည်ရှိသော၊ ကာသိကရာဇဿ၊ ကာသိကမင်း၏၊ သေနနာယ ကော၊ စစ်သူကြီးသည်၊ ဟုတွာ၊ ဖြစ်၍၊ အဟံ၊ ငါသည်၊ အပ္ပမာဏဿ၊ မနှိုင်း ဟွင်နှိုင်းသော မြတ်စွာထုရား၏၊ စေတိယေ၊ စေတီ၌၊ ပမာဏံ၊ အတိုင်းအ ရှည်ကို၊ ဝဇီ၊ ဆိုပြီး။ တဒါ၊ ထိုအခါ၌၊ တေ၊ ထိုသူတို့သည်၊ မမ၊ ငါ၏၊ ဝါ ကျေန၊ စကားကြောင့်၊ ယောဇနုဂ္ဂတံ၊ တယူဖန်ဖြင့်သော၊ နာနာရတနာတုသိ တံ၊ အထူးထူးသောရတနာတို့ဖြင့်တန်ဆာဆင်အပ်သော၊ နရေရဿ၊ မြတ် စွာထုရား၏၊ စေတိယံ၊ စေတီကို၊ အကံသု၊ ပြုကုန်၏၊ သုကတေန၊ ကောင်း စွာပြုအပ်သော၊ တေန ကမ္မေနဝ၊ ထိုကောင် မှုတ်ကြောင့် လည်းကောင်း၊ စေတနာပကိဝိဟိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့် လည်းကောင်း၊ မာနုသံဇေယံ၊ လူ၏ကိုယ်ကို၊ ဇဟိဟူာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာ နတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အဂန္တိံ၊ သွားပြီး။ ဣဒါနိ၊ ယခုအခါ၌၊ ပန္တိ မေစာဝေ၊ အထူးစွန့်သောအခါ၌၊ ဣစ္စေ၊ ကြွယ်ဝသော၊ ဖိတေ၊ ဝပြောသော၊ မဟဒ္ဒန္တနာ၊ များသောဥစ္စာရှိသော၊ သာဝတ္ထိယံ၊ သာဝတ္ထိအမည်ရှိသော၊ ပုရေဝ ဇေ၊ ပြည်မြတ်၌၊ သေဗ္ဗိကုဏေ၊ သူဌေးမျိုး၌၊ အဟံ၊ ငါသည်၊ ဇာတော၊ ဖြစ်၏၊ ပုရပ္ပဝေသေ၊ သာဝတ္ထိပြည်သို့ဝင်သောအခါ၌၊ သုဂတံ၊ မြတ်စွာထုရားကို၊ ဗိသွာ၊ မြင်၍၊ ဝိဒိဟမာနသေဝ၊ ရွှင်သောစိတ်ရှိသည်ဖြစ်၍၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍ နစ်ရုံ၊ မကြာမြင့်မီ၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါပုဏိံ၊ ရောက်ပြီး။ စေတိယဿ၊ စေတီ၏၊ ဟံပမာဏံ၊ အကြင်အတိုင်းအရှည် ကို၊ အကရိံ၊ ပြုပြီး၊ တေနကမ္မုနာ၊ ထိုကံကြောင့်၊ အဟံ၊ ငါသည်၊ ထဏှုတ္တ ကာသရိရော၊ ကွသောကိုယ်ရှိသည်၊ ပရိဘဝါရဟော၊ သူတပါးတို့နှိပ်စက် ထိုက်သည်၊ ဇာတော၊ ဖြစ်၏။ အဟံ၊ ငါသည်၊ မရုရေန၊ သာယာသော၊ သရေန၊ အသံဖြင့်၊ ဣသိသတ္တမံ၊ မြတ်စွာထုရားကို၊ ပူဇယိတွာ၊ ပူဇော်သော ကြောင့်၊ မဇ္ဈဿရာနံ၊ သာယာသော အသံရှိကုန်သော၊ ဘိက္ခုနံ၊ ရဟန်းတို့ တွင်၊ အဂ္ဂတ္တံ၊ မြတ်သည်၏အဖြစ်သို့၊ အနုပါပုဏိံ၊ အစဉ်ရောက်ပြီး။ ဗုဒ္ဓ ယာ၊ မြတ်စွာထုရားအား၊ ဗေဒဒါနေန၊ သစ်သီးအရွှေ့ကြောင့် လည်းကောင်း၊ ဂုဏာနုဿရထေန၊ ဂုဏ်တော်ကိုအောက်မေ့ခြင်းကြောင့်လည်းကောင်း၊ သာမညပလသမ္ပန္နော၊ အရဟတ္တဖိုလ်နှင့်ပြည့်စုံထိုက်အနာသဖေါ၊ အာသ

ဝေါမရှိဘဲ၊ ဝိဟာရာမိ၊ နေရဏိ၊ မဿ၊ ငါသည်၊ ကိလေသာ၊ ကိလေ
 သာ ဘိက္ခု၊ ဗျာဒိတာ၊ ဗုတ်မြိုက်အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံ ရံကုန်သော၊ ဘဝါ၊
 ဘဝဘိက္ခု၊ သမုဟတာ၊ ပယ်နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်။ ဗန္ဓ
 နံ၊ အနှောင်အဖွဲ့ကို၊ သေတွာ၊ ဖြတ်၍၊ ဝိဟာရတိ၊ နေသကဲ့သို့၊ အနာသ
 ဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟာရာမိ၊ နေရဏိ၊ မေ၊ ငါ၏၊ အာဂတံ၊ ထားခြင်း
 သည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလားခြင်းသည်၊ အာထိ၊ ဖြစ်၏။
 ဗုဒ္ဓသဗ္ဗ၊ သာ၊ တရားမြတ်၏။ သန္တိ၊ ကော၊ အထံတော်၌၊ တိသော၊ ဝိဇ္ဇာ၊ သုံးပါး
 သော၊ ဝိဇ္ဇာတို့သို့၊ အနုပ္ပတ္တာ၊ အဉှော်ရော်အပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတရား၏
 သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊ ထေးပါး
 ကုန်သော၊ ပရိသန္တိ၊ ဝါ၊ ပရိသန္တိ၊ ဝါတို့ကိုလည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်
 သော၊ အုမေဝိမောက္ခာ၊ ဝိ၊ ဤဝိမောက္ခတို့ကိုလည်းကောင်း၊ ဆဇ္ဇာ၊ ဘိညာစ၊
 ခြောက်ပါးသော အဘိညာဉ်တို့ကို လည်းကောင်း၊ သန္တိ၊ ကတာ၊ မျက်
 မှောက်ပြုအပ်ကုန်ပြီ၊ ဗုဒ္ဓဿ၊ မြတ်စွာတရား၏၊ သာသနံ၊ အဆုံးအမတော်
 ကို၊ ကတံ၊ ပြုအပ်ပြီ၊ အုတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်
 တော်ရှိသော၊ လကုဏ္ဍာ၊ ဘန္တိ၊ ယော၊ ထေရော၊ လကုဏ္ဍာ၊ ဘန္တိ၊ သမထေရ်သည်။
 အုမာဂါ၊ ထာ၊ ယော၊ ဤဂါထတို့ကို၊ အာဘာထိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။
 အုတိ၊ အုမိ၊ နာ၊ နုတ္တမေန၊ ဤသို့သောအစဉ်ဖြင့်၊ လကုဏ္ဍာ၊ ဘန္တိ၊ ယော၊ ထေရော၊
 လကုဏ္ဍာ၊ ဘန္တိ၊ သမထေရ်၏၊ ပဋ္ဌမံ၊ ရှေးဦးစွာသော၊ အပဒါနံ၊ အပဒါနံသည်။
 သမတ္တံ၊ ပြီးပြီ။ ။

၅၅-သဒ္ဓိယဝဂ်-၅၄၄-ကင်္ခါရေဝတတ္ထေရ်အပဒါနိ

သဗ္ဗဓမ္မေသု၊ ခပ်ထိမ်းသောတရားတို့၌၊ စက္ခု၊ မာ၊ စက္ခု၊ ငါးပါး ရှိတော်မူ
 သော၊ နာယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ ပဒု
 ရတ္ထရော၊ နာမ၊ ပဒုမုတ္တရ အမည်တော် ရှိသော၊ ဇိနော၊ မြတ်စွာတရား
 သည်၊ အတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟာသာ၊ မြိကဗ္ဗေ၊ ကမ္ဘာတစ်နီး
 ထက်၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ ဝိဟာရာနု၊ ခြင်္သေ့မင်း၏ မေးနှင့်တူ
 သောမေးတော်လည်းရှိတော်မူ၏။ ဗြဟ္မဂီရော၊ ဗြဟ္မာမင်း၏အသံနှင့်တူ
 သောအသံရှိတော်မူ၏၊ ဟံသဒုဒ္ဓိ၊ ထိနိသရော၊ ဟင်္သာမင်းနှင့်တူသောအသံ
 ရှိတော်မူ၏၊ နာဂဝိက္ကန္တာ၊ ဂမနော၊ သဒ္ဓါနိ၊ ဘင်မင်း၏သွားခြင်းနှင့်တူသော
 သွားခြင်းရှိတော်မူ၏၊ စန္ဒသူရာ၊ ဝိကပ္ပသော၊ လနေ၏ အရှင်ထက်လွန်

သောအရောင်ရှိတော်မူ၏။ မဟာမထိ၊ မြတ်သောပညာရှိတော်မူ၏။
မဟာဝီရော၊ မြတ်သောလုံ့လရှိတော်မူ၏။ မဟာဈာပဏိ၊ မြတ်သောဈာန်ဝင်
စားလေ့ရှိတော်မူ၏။ မဟာဗလော၊ ကြီးသောကိုင်တော်စားဥပဇာတိတော်
အားရှိတော်မူ၏။ မဟာကာရုဏိကော၊ ကြီးသောကရုဏာရှိတော်မူ၏။ နာ
ထော၊ သတ္တဝါတို့၏ကိုးကွယ်ရာဖြစ်တော်မူ၏။ မဟာတနုပနုဒေဝ၊ ကြီး
သောအရိက်မှောင်ကို ဖျောက်တော်မူ၏။ ကဒါပိဒေဝ၊ ရံခါ၊ ထော
ကဋ္ဌေါ၊ လူ့ဘုံထက်မြတ်တော်မူသော၊ သမ္ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်။ ဝေ
နေယျံ၊ ဆုံးမထိုက်သော၊ သတ္တဝါကိုးစီနယ်၊ ဆုံးမတော်မူလျက်၊ သတ္တဝါသ
ယဝိနု၊ သတ္တဝါတို့၏ အလိုကိုသိတော်မူသော၊ ရနိ၊ မြတ်စွာဘုရားသည်။
ဓမ္မံ၊ တရားတော်ကို၊ ဒေသေသိ၊ ဟောတော်မူ၏။ ဈာယိ၊ ဈာန်ဝင်စားလေ့ရှိ
တော်မူသော၊ ဈာနရတံ၊ ဈာန်ဝင်စားခြင်း၌မွေ့လျော်တော်မူသော၊ ဝိနု၊
လုံးလုံးထိုက်တော်မူသော၊ ဥပသန္တံ၊ ကိလေသာဖီး၊ ငြိမ်းငြိမ်းသော၊ အနာဝိလံ၊ ကိ
လေသာနောက်ကျခြင်း မရှိသောရဟန်းကို၊ ပရိသဟိ၊ ပရိသတ်၌၊ ဝဏ္ဏ
ယန္တော၊ မြိုးမွှမ်းဖော်မူလျက်၊ ဇိနော၊ မြတ်စွာဘုရားသည်။ ဇနတံ၊ လူများ
အပေါင်းကို၊ တောသေတိ၊ နှစ်သက်စေတော်မူ၏။ တဒါ၊ ထိုအခါ၌၊
အဟံ၊ ဝေါသည်၊ ဟံသာဝတီယံ၊ ဟံသာဝတီပြည်၌၊ ဝေဒပါရဂူ၊ ဗေဒင်သုံး
ကျမ်းဆုံးခမ်းရောက်သော၊ ဗြာဟ္မဏော၊ ပုဂ္ဂိုလ်များသည်၊ ဟုတွာ၊ ဖြစ်၍၊ ဓမ္မံ၊
တရားတော်ကို၊ သုတွာနု၊ နာရ၌၊ ပရုဒိတော၊ ဝမ်းမြောက်သည်ဖြစ်၍၊ တံဋ္ဌာ
နံ၊ ထိုအရာကို၊ အဘိပညယိ၊ တောင့်တပြီ။ တဒါ၊ ထိုအခါ၌၊ ဝိနာယ
ကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့ဆောင်တော်မူသော၊ ဇိနော၊ မြတ်စွာဘုရား
သည်၊ သံဃာမဇ္ဈေ၊ သံဃာအထက်၌၊ ဝိယာကာယိ၊ မိန့်တော်မူ၏။ ဗြာဟ္မေ၊
ပုဂ္ဂိုလ်တို့သည်၊ ပရုဒိတော၊ ဝမ်းမြောက်သည်။ ဟောဟိ၊ ဖြစ်လော့၊
တံမနောရတံ၊ ထိုနှလုံးအလိုကို၊ ထန္တသေ၊ ရထတ္တံ။ ဣတော၊ ဤဘဒ္ဒ
ကမ္ဘာမှ၊ သထသဟသေ၊ ကပ္ပေ၊ ကမ္ဘာတစ်နားထက်၌၊ ဩက္ကာကုလ
သမ္ဘဝေါ၊ တတိယဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊
ဂေါတမေနာမ၊ ဂေါတမအမည်ရှိသော၊ သတ္တာ၊ မြတ်စွာဘုရားသည်။
ထောကော၊ ထောက၌၊ ဘေသယတိ၊ ဖြစ်ထွက်။ တဿ၊ ထိုဂေါတမမြတ်
စွာဘုရား၏၊ ဓမ္မေသု၊ ဆယ်ပါးသောတရားတို့၌၊ ဒါယာဒေါ၊ အမွေခံသည်။
ဩရသော၊ ရင်၌ ဖြစ်သော သားသည်။ ဓမ္မနိဗ္ဗိတော၊ တရားသည် ဖန်
ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊ ရေဝတေနာမ၊
ရေဝတအမည် ရှိသော၊ သတ္ထု၊ သာဝကော၊ ဘုရား တပည့်သားသည်။

ဟေသသတိ၊ ဖြစ်လက္ခ။ သုကတောန၊ ကောင်းစွာပြုအပ်သော၊ တောနကမ္ပေနစ၊
ထိုကောင်းမှုကံကြောင့် လည်းကောင်း၊ စေတနာပဏိပိတိစ၊ စေတနာဆု
ထောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မောနုသံဒေဟံ၊ လူ၏ကိုယ်ကို၊ ဇဟိ
တွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝတိံသဒနတ်ပြည်သို့၊ အဟံ၊ ငါသည်၊ အ
ဂန္တိံ၊ သွားပြီး၊ ဒေါနိ၊ ယခုအခါ၌၊ ပန္တိမေဓဘဝေ၊ အဆုံးစွန်သောဘဝ၌
လည်း၊ အဟံ၊ ငါသည်၊ ကောလိယပုရေ၊ ကောလိယပြည်၌၊ ဣဒ္ဓေ၊ ကြွယ်
ဝသော၊ ဒီးတ၊ ဝပြောသော၊ မဟန္တနေ၊ များသောဥစ္စာရှိသော၊ ကုသသမ္ပန္နံ၊
အချို့နှင့်ပြည့်စုံသော၊ ခတ္တိယေ၊ မင်းမျိုး၌၊ ဇာတော၊ ဖြစ်၏။ ယဒါ၊
အကြင်အခါ၌၊ ကပိလ ဝတ္ထုတ္တိံ၊ ကပိလဝတ် ပြည်၌၊ ဗုဒ္ဓေါ၊ မြတ်စွာ
ဘုရားသည်၊ ဓမ္မံ၊ တရားတော်ကို၊ အဒေသယိ၊ ဟောတော်မူ၏။ တဒါ၊ ထို
အခါ၌၊ သုဂတေ၊ မြတ်စွာဘုရား၌၊ ပသန္ဓော၊ ကြည်ညိုသည်ဖြစ်၍၊ အနဂါရိ
ယံ၊ အိမ်ရာမထောင်ရဟန်းတောင်၌၊ ပဗ္ဗဇိံ၊ ရဟန်းပြုပြီး၊ တဟိံတဟိံ၊
ထိုသို့သို့သော၊ ကပ္ပာကပ္ပေ၊ အပ်သော အရာမအပ်သောအရာ၌၊ မေ၊ ငါ
အား၊ ကင်္ခါ၊ ယုံမှားခြင်းသည်၊ ဗဟုသာ၊ များသည်၊ အာသိ၊ ဖြစ်၏။
တံသဗ္ဗံ၊ ထိုအထုံးစုံကို၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဥတ္တမံ၊ မြတ်သော၊
ဓမ္မံ တရားတော်ကို၊ ဒေသေတွာ၊ ဟော၍၊ ဝိနယိ၊ ပျောက်တော်မူ၏။
တထော၊ ထိုကြောင့်၊ အဟံ၊ ငါသည်၊ ဘိက္ခုသံသယော၊ ကူးမြောက်ပြီးသော
ယုံမှားရှိ၏၊ ယဒါ၊ အခါခပ်သိမ်း၊ ဗျာနသုခေ၊ ဗျာနချမ်းသာ၌၊ ရထော၊ မြေ
ထောင်သည်ဖြစ်၍၊ ဝိဟာရာမိ၊ နေ၏။ တဒါ၊ ထိုအခါ၌၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရား
သည်၊ မံ၊ ငါ့ကို၊ ဒိသ္မာ၊ မြင်၍၊ ဧတံဝစနံ၊ ဤစကားကို၊ အဗြုဝိ၊ မိန့်တော်မူ၏
ဣဝေါ၊ ဤလောက၌လည်းကောင်း၊ ဟုရံဝါ၊ တပါးသောလောက၌လည်း
ကောင်း၊ သကဝေဒိယာဝါ၊ မိမိထိအပ်သည်လည်းဖြစ်ကုန်သော၊ ပရဝေဒိ
ယာဝါ၊ သူတပါးတို့ထိအပ်သည်လည်းဖြစ်ကုန်သော၊ ယာကာဝိ၊ ခပ်သိမ်း
သိမ်းကုန်သော၊ ကင်္ခါ၊ ယုံမှားခြင်းတို့သည်၊ သန္တိ ရှိကုန်၏။ သဗ္ဗာ၊ အထုံးစုံ
ကုန်သော၊ တာ၊ ထိုယုံမှားခြင်းတို့ကို၊ အာတာဝိနော၊ ကိလေသာကိုလွန်စွာ
ပုန်စေတတ်သောဆုံထရှိကုန်သော၊ ဗြဟ္မစရိယံ၊ မြတ်သောအကျင့်ကို၊
စရန္တာ၊ ကျင့်ကုန်သော၊ ယေဈာယိနော၊ အကြင်ဗျာန ဝင်စားကုန်သော
ပုဂ္ဂိုလ်တို့သည်၊ ပဇဟန္တိ၊ စွန့်ကုန်၏။ သတသဟာသေ၊ ကမ္မဘတ
သိန်းထက်၌၊ ကတံ၊ ပြုအပ်သော၊ ကမ္မံ ကံသည်၊ ဣဝေ၊ ဤဘဝ၌၊ မေ၊ ငါ့အား။
ယသံ၊ အကျိုးကို၊ ဒသေသယိ၊ ပြုပေ၏။ သုမုတ္တော၊ ကောင်းစွာ လွတ်သော၊
သရဝေဒေါ၊ မြားအဟုန်သည်၊ သက္ခံ၊ မှတ်တိုင်ကို၊ ဝိဇ္ဇတိ၊ ဣဝံ၊ ထိုးပောက်

သက္ကံသို့မေ၊ ငါ့အား၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာပယိ၊ ဖုတ်ကြည်း
ပြီ၊ တတောတဒါကာထေ၊ ထိုအခါ၌၊ ဈာနရတံ၊ ဈာန်၌ မြေထောင်သော
ရဟန်းကို၊ ဒိသ္မာ၊ မြင်၍၊ ထောကန္တဂူ၊ ထောက၏အဆုံးသို့ ရောက်တော်မူ
သော၊ ရနိ၊ မောနေယျ အကျင့်ရှိတော်မူသော၊ မဟာမတိ၊ မြတ်သောပညာရှိ
တော်မူသော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရားသည်၊ ဈာပနိ၊ ဈာန်ဝင်စားလေ့ရှိကုန်
သော၊ တိက္ခနံ၊ ရဟန်းတို့တွင်၊ အဂ္ဂေါ၊ မြတ်၏ဟူ၍၊ ပညပေတိ၊ ပညတ်တော်
မူ၏၊ မယှံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊
အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏၊ မေ၊ ငါ၏အာဂတံ၊ လာခြင်းသည်၊
ဝတ၊ စင်စစ်၊ သ္မာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ ဗုဒ္ဓဿ၊ မြတ်စွာ
ဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ စတသော၊
လေးပါးကုန်သော၊ ပဗ္ဗိသန္တိဒါစ၊ ပဗ္ဗိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊
သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာ
ယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ကင်္ခါရေဝတောထေရော၊ ကင်္ခါရေ
ဝတမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာယိတ္ထံ၊ ရွတ်
ဆိုတော်မူပြီ၊ ဣတိဣမိနာနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်
ဖြင့်၊ ကင်္ခါရေဝတထေရ်ဿ၊ ကင်္ခါရေဝတမထေရ်၏၊ ဒုတိယံ၊ ဒုတိယမြောက်
သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။

၅၅-ဘဒ္ဒိယဝဂ်-၅၄၅-သိဝလိထေရ်အပဒါနံ၊

သဗ္ဗမေဓဿ၊ ခပ်သိမ်းသောတရားတို့၌၊ စက္ခုမာ၊ စက္ခုငါးပါးရှိတော်မူ
သော၊ နာယကော၊ သတ္တဝါတို့ကို နှဗ္ဗာန်သို့ ဆောင်တော်မူသော၊ ပဒုမုတ္တ
ရောနာမ၊ ပဒုမုတ္တရအမည်တော်ရှိသော၊ ဇိနော၊ မြတ်စွာဘုရားသည်၊
ဣဘော၊ ဤဘဒ္ဒကန္တဝမှ၊ သတသဟသမိ ကပ္ပေ၊ ကန္တာတသိန်းထက်
၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ သိဿံ၊ သိထတော်
သည်၊ အသံခေယျံ၊ မရမတွက်နိုင်၊ သမာမိ၊ သမာမိသည်၊ ဝဇီရူပမော၊
ဝရဇိန်နှင့်တူတော်မူ၏၊ ဥာဏဝရံ၊ ဥာဏ်တော်မြတ်သည်၊ အသင်္ခေယျံ၊
မရမတွက်နိုင်၊ ဝိရတ္တိစ၊ အရဟတ္တဖိုတ်သည်လည်း၊ အနောပမာ၊ ဥပမာ
မရှိ၊ မနုဇာမရနာဂါနံ၊ လူနတ်နဂါးတို့၏လည်းကောင်း၊ ဗြဟ္မာနုဗ္ဗ၊ ဗြဟ္မာ
တို့၏လည်းကောင်း၊ သမဏာဗြဟ္မဏာဘင်္ဂိ၊ ရဟန်းပုဂ္ဂိုလ်တို့ဖြင့် ပြီး
သော၊ သမာဂမေ၊ အစည်းအဝေး၌၊ နာယကော၊ မြတ်စွာဘုရားသည်၊ ဓမ္မံ၊

တရားတော်ကို၊ ခြေသေသိ၊ ဟောထော်မူ၏။ ပုညဝန္တံ၊ ထုန်းရှိသော၊ ဇုတိန္ဒရံ၊ အရောင်ကိုဆောင်သော၊ မဟာသာဘာံ၊ ကြီးသောထာတ်ရှိသော၊ သသာဝဘံ၊ မိမိတပည့်ကို၊ ပရိသာသု၊ ပရိသတ်တို့၌၊ ဝိသာရေဒေါ၊ ရဲရင့်တော်မူသော၊ မြတ်စွာဘုရားသည်၊ ဇေတဝုဒ္ဓိ၊ ဇေတဝန်အရာ၌၊ ဋ္ဌပေဝိ၊ ထားတော်မူ၏။ တံဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဟံသမဂ္ဂယေ၊ ဟံသာအမည်ရှိသော၊ နဂရေ၊ မြို့၌၊ ခတ္တိယေ၊ မင်းမျိုး၌၊ အာထိံ၊ ဖြစ်ပြီ၊ ဇိနဿ၊ မြတ်စွာဘုရား၏၊ တံဝါဂျံ၊ ထိုတရားစကားတော်ကိုလည်းကောင်း၊ ဗဟုံ၊ များသော၊ ဂုဏံ၊ ဂုဏ်ကိုလည်းကောင်း၊ သုတ္တံ၊ ကြား၍၊ သတ္တာဟံ၊ ခုနက်ပတ်သုံး၊ နိန္ဒိယိတွာ၊ ပင့်ဘိတ်၍၊ သသာဝကံ၊ တပည့်သားသံဃာနှင့် တက္ခ၊ ဘောဇဟိတွာ၊ ဆွမ်းကျွေး၍၊ မဟာဒါနံ၊ အလှူကြီးကို၊ ဒေဒိတွာန၊ လှူ၍၊ တံဋ္ဌာနံ၊ ထိုအရာကို၊ အဘိပတ္တယိံ၊ တောင်တပြီ။ တဒါ၊ ထိုအခါ၌၊ ပုရိသာသဘော၊ ယောကျ်ားမြတ်ဖြစ်တော်မူသော၊ ဝိရော၊ မြတ်စွာဘုရားသည် ပါဒေါ၊ ခြေရင်း၌၊ အဝနတံ၊ ညွတ်သော၊ မံ၊ ဝါ၊ ကို၊ ဒိသ္မာ၊ မြင်၍၊ မဟာတာ၊ မြတ်သော၊ သရေန၊ အသံတော်ဖြင့်၊ ဣဒံ၊ ဝစနံ၊ ဤစကားကို၊ အဗြိဝိ၊ မိန့်တော်မူ၏။ တေဝောတဒါကာထေ၊ ထိုအခါ၌၊ ဇိနဿ၊ မြတ်စွာဘုရား၏၊ ဝစနံ၊ စကားတော်ကို၊ သောတုကာမာ၊ နာလိုကုန်သည်ဖြစ်၍၊ မဟာဇနာ၊ လူများတို့သည် လည်းကောင်း၊ ဒေဝါဒါနဝဂန္တုဗ္ဗာ၊ နတ်ဒါနောဂန္တုဗ္ဗတို့သည် လည်းကောင်း၊ မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိကုန်သော၊ ဗြဟ္မု၊ နောစ၊ ဗြဟ္မာတို့သည် လည်းကောင်း၊ သမဏဗြာဟ္မဏာစေဝ၊ ရဟန်းပုဂ္ဂိုလ်တို့သည် လည်းကောင်း၊ ကတဗ္ဗထိ၊ ချီသောဆက်ဆုပ်ရှိကုန်သည်ဖြစ်၍၊ နမသယိံ၊ သုရှိခိုးကုန်၏။ ပုရိသာဇည၊ ယောကျ်ားအာဇာနည်၊ တေ၊ အရှင်ဘုရားအား၊ နမော၊ ရှိခိုးပါ၏။ ပုရိသာဗ္ဗမ၊ ယောကျ်ားမြတ်၊ တေ၊ အရှင်ဘုရားအား၊ နမောရှိခိုးပါ၏။ ခတ္တိယေန၊ မင်းသည်၊ သတ္တာဟိကံ၊ ခုနက်ပတ်သုံး၊ ဝေါ၊ အရှင်တို့အား၊ မဟာဒါနံ၊ ကြီးစွာသောအလှူကို၊ ဒိန္နံ၊ လှူအပ်ပြီ၊ တဿ၊ ထိုအလှူ၏၊ ပထံ၊ အကျိုးကို၊ သောတုကာမာ၊ နာလိုပါ၏။ မဟာရနေ၊ မြတ်စွာဘုရား၊ ဗျာကရေဟိ၊ ဖြေကြားတော်မူပါသော၊ ဣတိ၊ ဤသို့၊ အဝေါရံ၊ ဝျှော်ကုန်၏။ တေဝောတဒါကာထေ၊ ထိုအခါ၌၊ တဂေါ၊ မြတ်စွာဘုရားသည်၊ အဝေါစ၊ မိန့်တော်မူ၏။ မမ၊ ငါ၏၊ ဘာထိတံ၊ စကားတော်ကို၊ သုကာထ၊ နာကြကုန်သော၊ အပ္ပမေယျမ္ပိ၊ မနိုင်ပွင့်အပ်သည်လည်းဖြစ်သော၊ သဝံစမ္ပိ တပည့်သားသံဃာနှင့် တက္ခသော၊ ဗုဒ္ဓမြို့ဘုရား၌၊ ဒက္ခိဏာ၊ အလှူသည်၊ ပထိဋ္ဌိတာ၊ ရှေးရှုတည်၏။ တာယ၊ ထိုအလှူ၏၊ ပထံ၊ အကျိုးကို၊ ကော၊

အဘယ်သူသည်၊ ဝတ္ထု၊ ဟောနိုင်အံ့နည်း၊ ကသ္မာ၊ အဘယ်ကြောင့်နည်း၊
 ဟိယသ္မာ၊ အကြင့်ကြောင့်၊ သာ၊ ထိုအလှူသည်၊ အပ္ပမေယျဖလော၊ မနှိုင်း
 ယှဉ်နိုင်သော အကျိုးရှိ၏၊ အဝိစ၊ စင်စစ်သော်သား၊ ဇေယျသောမဟာ
 ဘောဂေါ၊ ထိုများသောစည်းစိမ်ရှိသောမင်းသည်၊ ဥက္ကမံ၊ မြတ်သော၊ ဣနံ၊
 အရာကို၊ ပဗ္ဗေတိ၊ တောင့်တ၏၊ သုဒ္ဓဿနော၊ သုဒ္ဓဿန အမည်ရှိ
 သော၊ သိက္ခ၊ ရဟန်းသည်၊ ဝိပုဏ္ဏသဘာနံ၊ ပြန်ပြောသောထာတ်တို့ကို၊
 ထာဝရိယထာ၊ ရသကဲ့သို့၊ တထာ၊ ထိုအထူး၊ အဟန္တိ၊ ဝါသည်လည်း၊ ဘဝေ
 ယျံ၊ ဖြစ်ချင်၏၊ ဣတိ၊ ဤသို့၊ ပဗ္ဗေတိ၊ တောင့်တ၏၊ ဧတံပတ္ထိတံ၊ ဤတောင့်
 တခြင်းသည်၊ အနာဂတေ၊ နောင်အခါ၌၊ ထန္တထိ၊ ရထက္ကံ၊ ။ ဣတော၊
 ဤကမ္ဘာမှ၊ သတသဟသေ၊ ကပ္ပေ၊ ကမ္ဘာတစ်နားထက်၌၊ ဩက္ကာကကုလ
 သန္တဝေ၊ တတိယဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊
 ဂေါတမောနာမ၊ ဂေါတမအမည်တော်ရှိသော၊ သတ္တာ၊ မြတ်စွာထုရားသည်
 သောကေ၊ ထောက၌၊ ဘဝိဿတိ၊ ဖြစ်လတ္တံ့၊ တဿ၊ ထိုဂေါတမမြတ်စွာ
 ထုရား၏၊ ဓမ္မေသု၊ ဆယ်ပါးသော တရားတို့၌၊ ဒါယာဒေ၊ အမွေခံသည်၊
 ဩရသော၊ ရင်၌ဖြစ်သောသားသည်၊ ဓမ္မနိဗ္ဗိတော၊ တရားသည်ဖန်ဆင်း
 အပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊ သီဝလိနာမ၊ သီဝလိ
 အမည်ရှိသော၊ သတ္ထု၊ သာဝကော၊ ထုရားတပည့်သားသည်၊ ဟေသထိ၊
 ဖြစ်လတ္တံ့၊ သုကထေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေနစ၊ ထို
 ကောင်းမှုကြောင့်လည်းကောင်း၊ စေတနာပဏိဓိဟိစ၊ စေတနာဆုတောင်း
 ခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံဒေယံ၊ လူ၏ကိုယ်ကို၊ ဇယိတွာ၊
 စွန့်၍အဘိ၊ ဝါသည်၊ တာဝတိံ သူပဂေါ၊ တာဝတိံ သာနတ်ပြည်သို့ကပ်ရ
 ၏၊ ။ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ ဧကနုဝုတေ၊ ကပ္ပေ၊ ကိုးဆဲ၊ တကမ္ဘာထက်၌၊
 စာရုဒဿနော၊ ရှုချင်တွယ်ကောင်းသော၊ သဗ္ဗဓမ္မပိပဿကော၊ အထုံးရုံ
 သောတရားကိုရှုတော်မူတတ်သော၊ ဝိပဿိလောကနာယကော၊ ဝိပဿိ
 မြတ်စွာထုရားသည်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏၊ ဣဒါ၊ ထိုအခါ၌၊ ဗန္ဓုမတိယာ၊
 ဗန္ဓုမတိပြည်၌၊ အညတရဿ၊ အမှတ်မရှိသော၊ ကုလဿ၊ အမျိုး၏၊ ဒယိ
 တော၊ သနားတတ်သော၊ ပဿိတောစေဝ၊ ရှုအပ်သည်လည်းဖြစ်သော၊
 ကမ္မန္တဝါဝဇော၊ အမှုကိုစီရင်သောသူသည်၊ အာသိ၊ ဖြစ်၏၊ ။ တဒါ၊ ထို
 အခါ၌၊ အည တရော၊ တဦးသော၊ ပုဂေါ၊ ဒါယကာ အပေါင်းသည်၊
 ဝိပဿိဿမဟေထိနော၊ ဝိပဿိမြတ်စွာထုရားအား၊ မဟန္တိ၊ မြတ်သည်
 ထည်းဖြစ်သော၊ အတိဝိသုဘံ၊ အလွန်ကျော်စောသော၊ ပရိဝေသံ၊ အထုပ်

အကျွေးကို၊ အကာရယိ၊ ပြု၏။ မဟာဒါနော၊ ကြီးစွာသော အတ္ထုသည်၊
 နိဗ္ဗိတေစ၊ ပြီးသည်ရှိသော်ကား၊ ခန္ဓကသဗ္ဗိတံ၊ ခဲသွယ်နှင့်ယှဉ်သည်ကို၊
 ဒဗ္ဗံ၊ ဝိညာဏ်ကို၊ နဝံ၊ အသစ်ဖြစ်သော၊ ခမိစ၊ နို့ ဝမ်းကိုလည်းကောင်း၊ နဝံ၊
 အသစ်ဖြစ်သော၊ မရဉ္ဇေဝ၊ ပျားကိုလည်းကောင်း၊ ဝိစိနံ၊ ရှာသည်ရှိသော်၊
 နေဝအဒ္ဓသု၊ မမြင်ကုန်၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ နဝံ၊ အသစ်
 ဖြစ်သော၊ တံဒမိဉ္ဇ၊ ထိုနို့ ဝမ်းကိုလည်းကောင်း၊ နဝံ၊ အသစ်ဖြစ်သော၊
 တံမရဉ္ဇ၊ ထိုပျားကိုလည်းကောင်း၊ ဂဟေတွာနု၊ ယူ၍၊ ကမ္မဿာမိစာရံ၊ အမှု
 ရှင်၏အိမ်သို့၊ ဂန္တိံ၊ သွားပြီ၊ တံ၊ ထိုနို့ ဝမ်းသစ်ပျားသစ်ကို၊ သေန္တော၊ ရှာ
 ကုန်သောသူတို့သည်၊ ဝံ၊ ငါ့ကို၊ အဒ္ဓသု၊ မြင်ကုန်၏။ သဟဿမပိ၊
 တထောင်သောဥဋ္ဌာကိုလည်း၊ ဗတွာနု၊ ပေး၍၊ တံစွယ်၊ ထိုနှစ်ပါးစုံသော
 နို့ ဝမ်းသစ်ပျားသစ်ကို၊ သသောပူဂေါ၊ ထိုဒါယကာအပေါင်းသည်၊ နထ
 သိတ္ထ၊ မရသတည်း၊ တတော၊ ထိုကြောင့်၊ အဟံ၊ ငါသည်၊ ဝေံ၊ ဤသို့၊ ဝိန္ဓေ
 သိံ၊ ကြံပြီ၊ တံဒါနံ၊ ထိုအတ္ထုသည်၊ ဩရကံ၊ ယုတ်သည်၊ နဟေ၊ သာတိ၊ မဖြစ်
 လတ္တံ၊ သထာ၊ အကြင်အခြင်းအရာဖြင့်၊ သဗ္ဗေ၊ အထုံးစုံကုန်သော၊
 ဣမေဇနာ၊ ဤသူတို့သည်၊ တထာဂတံ၊ မြတ်စွာဘုရားကို၊ သက္ကရာဇိ၊
 ကောင်းစွာပြုကုန်၏၊ အဟံ၊ စွဲ၊ ငါသည်လည်း၊ သသံစော၊ တပည့်သံဃာနှင့်
 တက္ကသော၊ ထေဝကနာယကေ၊ မြတ်စွာဘုရား၌၊ ကာရံ၊ ပူဇော်သတ္တရကို၊
 ကဿာမိ၊ ပြုအံ့၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဝေံ၊ ဤသို့၊ ဝိန္ဓေတွာ၊
 ကြံ၍၊ ဒမိမဓုဉ္ဇ နို့ ဝမ်းပျားကိုလည်း၊ ဧကတော၊ တပေါင်းတည်း၊ မန္တတွာ၊
 နယ်၍၊ သသံစာဿ၊ တပည့်သံဃာနှင့်တက္ကသော၊ ထေဝကနာယဿ၊ မြတ်
 စွာဘုရားအား၊ အဟံ၊ ငါသည်၊ အဒါထိံ၊ ဝိညာဏ်၊ သုကတေန၊ ကောင်းစွာ
 ပြုအပ်သော၊ တေနကဓမ္မေနစ၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတ
 နာပဏိမိဟိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုဘိ
 ဒေဘိံ၊ လူ၏ကိုယ်ကို၊ ဇတိတွာ၊ စွန့်၍၊ ဣဒေဝထောကံ၊ နတ်ပြည်သို့၊ အဟံ၊
 ငါသည်၊ အဂန္တိံ၊ သွားပြီ၊ ပုန၊ တတနံ၊ အဟံ၊ ငါသည်၊ ဗာရာဏသီယံ၊ ဗာရာ
 သသီပြည်၌၊ မဟာယသော၊ များသောအခြံအရံ အကျော်အစောရှိသော၊
 ရာဇာ၊ မင်းသည်၊ ဟုတွာ၊ ဖြစ်၍၊ သတ္ထု၊ ကဿ၊ ရန်သူမင်းကို၊ တဒါ၊ ထိုအခါ
 ၌၊ ရုဒ္ဓေါ၊ ဝန်းရံအပ်သည်ဖြစ်၍၊ ဒွါရရောဝေံ၊ မြို့တံခါးပိတ်ခြင်းကို၊ အကာ
 ရယိံ၊ ပြုပြီ၊ တဒါ၊ ထိုအခါ၌၊ တပဿိနော၊ ရသေ့တို့သည်၊ ရုဒ္ဓေါ၊ ဝန်းရံ
 အပ်ကုန်သည်ဖြစ်၍၊ ဧကဘာ၊ တရက်မျှ၊ ဗုက္ခိတော၊ ဆင်းရဲခြင်းသို့ရောက်
 သည်၊ အဟု၊ ဖြစ်၏။ တတောတဒါကာထေ၊ ထိုအခါ၌၊ တဿကမ္မဿ၊ ထို

ကံ၏၊ ဝိပါကော၊ အင်္ဂါးကြောင့်၊ ဘုရားပြင်းစွာသော၊ နိရယံ၊ ငရဲသို့၊
 ပါမတ္တံ၊ ရောက်ပြီ၊ . အာဒိန္နိယာရအခါ၌၊ ပစ္ဆိမေဝာဝေ၊ နောက်ဆုံးတဝ
 ဌ်ထည်း၊ အမာ၊ ငါသည်၊ ကောဠိယေပုရေ၊ ကောဠိယပြည်၌၊ ဇာတော၊ ဖြစ်၏၊
 မေ၊ ငါ၏၊ မာတာ၊ အမိသည်၊ သုပ္ပဝါသာ၊ သုပ္ပဝါသာမည်၏၊ ပိတာ၊ အဖ
 သည်၊ မဟာလိလိစ္ဆဝိ၊ မဟာလိလိစ္ဆဝိမည်၏၊ ပုညကမ္မေန၊ ကောင်းမှုကံ
 ကြောင့်၊ ဝတ္တိယေ၊ မင်းမျိုး၌၊ အဘောသိ၊ မြစ်ပြီ၊ ဣရာရေ၊ ဓဿ၊ မြို့တံခါး
 ပိတ်ခြင်း၏၊ ဝါဟသာ၊ အစွမ်းကြောင့်၊ သတ္တဝဿာနိ၊ ခုနစ်နှစ်တို့ပတ်လုံး၊
 မာတုကုစ္ဆိ၊ အမိဝမ်း၌၊ ဒုက္ခိတော၊ ဆင်းရဲခြင်းသို့ရောက်သည်ဖြစ်၍၊
 နိဝသိ၊ နေရပြီ၊ သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး၊ အဟံ၊ ငါသည်၊ ဣရ
 ရဇ္ဇော၊ ဖွားရာ တံခါးတွေဝေသည်ဖြစ်၍၊ မဟာဒုက္ခသမပိတော၊ ကြီးစွာ
 သောဆင်းရဲခြင်း၌တကွဖြစ်၏၊ မေ၊ ငါ၏၊ မာတာ၊ အမိသည်၊ ဆန္ဒဒါနေန၊
 မြို့တံခါးပိတ်ခြင်း၌ဆန္ဒပေးခြင်းကြောင့်၊ ဝေ၊ ဤသို့၊ သုဒုက္ခိတော၊ အလွန်
 ဆင်းရဲခြင်းသို့ရောက်သည်၊ အာသိ၊ မြစ်၏၊ ဗုဒ္ဓေန၊ မြတ်စွာဘုရားသည်
 အနုကမ္ပိတော၊ အစဉ် စောင့်ရှောက် အပ်သည်ဖြစ်၍၊ အဟံ၊ ငါသည်၊
 သုဝတ္တိတော၊ ချမ်းသာစွာ၊ နိက္ခန္တော၊ ဖွား၏၊ နိက္ခန္တိဒေသယေဝ၊ ဖွားသော
 နေ၌သာလျှင်၊ အနုဂါရိယံ၊ အိမ်ရာမထောင်ရဟန်းသောငှာ၊ ပဗ္ဗဇိ၊ ရဟန်း
 ပြုပြီ၊ မေ၊ ငါ၏၊ ဥပဇ္ဈာယော၊ ဥပဇ္ဈာပတ်သည်၊ သာရိပုတ္တော၊ သာရိပုတ္တ
 ရာတည်း၊ မဟိဒ္ဓိကော၊ ကြီးသောတန်ခိုးရှိသော၊ မဟာမတိ၊ ကြီးသောပညာ
 ရှိသော၊ မောဂ္ဂထာနော၊ မောဂ္ဂထာန်သည်၊ မေ၊ ငါ၏၊ ကေသေ၊ ဆံတို့ကို၊
 ကြီးရာပထန္တော၊ ချစ်ထွက်၊ အနုသာသိ၊ ဆုံးမ၏၊ ကေသေသု၊ ဆံတို့ကို၊
 ဆိန္ဒုမာနေသု၊ မြတ်အပ်ကုန်သည်ရှိသော်၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊
 အပါပုဂ္ဂံ၊ ရောက်ပြီ၊ ဒေဝါ၊ နတ်တို့သည်ထည်းကောင်း၊ နဂါ၊ နဂါး
 တို့သည်ထည်းကောင်း၊ မနုဿာစ၊ လူတို့သည်ထည်းကောင်း၊ မေ၊ ငါအား၊
 ပစ္စယေစ၊ ပစ္စည်းတို့ကိုထည်း၊ ဥပနေန္တိ၊ ဆောင်ကုန်၏၊ ပဒုရတ္တနော
 ထဉ္စ၊ ပဒုရတ္တရမြတ်စွာဘုရားကိုထည်းကောင်း၊ ဝိပသိဉ္စ၊ ဝိပသိမြတ်စွာ
 ဘုရားကိုထည်းကောင်း၊ ဝိနာယကဉ္စ၊ ဂေါတမမြတ်စွာဘုရားကိုထည်း
 ကောင်း၊ ပရမိထောစ၊ ဝမ်းမြောက်သည်ဖြစ်၍ထည်း၊ ဝိသေသတော၊
 အထူးအားဖြင့်၊ ပစ္စယေဟိ၊ ပစ္စည်းတို့ဖြင့်၊ ယံအပူဇယံ၊ အကြင်ကြောင့်
 ပူဇော်ရပြီ၊ တတော၊ ထိုကြောင့်၊ တေသံကမ္မာနံ၊ ထိုကံတို့၏၊ ဝိသေ
 သေန၊ အထူးအားဖြင့်၊ ဥတ္တမံ၊ မြတ်သော၊ ဝိပုလံ၊ ပြန်ပြောသော၊ လာဘံ၊
 လာဘ်ကို၊ သဗ္ဗတ္ထံ၊ ခပ်သိမ်းသောအရပ်၌၊ ဝနေ၊ တော၌ထည်းကောင်း၊

ဝါမေ၊ ရှာန္တိလည်းကောင်း၊ ဇထေ၊ ရေန္တိ လည်းကောင်း၊ ထံထေ၊ ကုန်း
 နှိလည်းကောင်း၊ ထာဘာမိ၊ ရုဇ္ဈိ၊ ရေဝတံ၊ ရေဝတကို၊ ဒဿနတ္ထာ
 ယ၊ ရှုအံသောဌါ၊ ယဒါ၊ အကြင်အခါ၌၊ ဝိနာယကော၊ ဝေနေယျုက္ခံသုံးမ
 တော်မူတတ်သော၊ ထောကဂ္ဂနာယကော၊ မြတ်စွာဘုရားသည်၊ တိံသ
 ဝိက္ခုသဟသောဟိ၊ သုံးသောင်းသောရဟန်းတို့နှင့်၊ သဟ၊ တကွ၊ ယာတိ၊
 ကြွတော်မူ၏။ တဒါ၊ ထိုအခါ၌၊ မမတ္ထာယ၊ ငါ၏အလို၌၊ ခေဝေါပနိတေ
 ဟိ၊ နတ်တို့သည်ဆောင်အပ်ကုန်သော၊ ပစ္စယေဟိ၊ ပစ္စည်းတို့ဖြင့်၊ မဟာမ
 တီ၊ မြတ်သောပညာရှိတော်မူသော၊ မဟာဝီရော၊ ကြီးသောလုံ့လရှိတော်မူ
 သော၊ သသံစော၊ တပည့်သံဃာနှင့်တကွသော၊ လောကနာယကော၊ မြတ်
 စွာဘုရားကို၊ မယာ၊ ငါသည်၊ ဥပဗ္ဗိတော၊ လုပ်ကျွေးအပ်ပြီ၊ ဗုဒ္ဓေါ၊ မြတ်စွာ
 ဘုရားသည်၊ ဂတ္တံ၊ ကြွသွားတော်မူ၍၊ ရေဝတံ၊ ရေဝတကို၊ အဒ္ဓဿ၊ ရှု
 ကြည့်တော်မူ၏။ တတော၊ ထိုနေ့၌၊ ဇေတဝနံ၊ ဇေတဝန်ကျောင်းတော်
 သို့၊ ဂတ္တံ၊ ကြွသွားတော်မူ၍၊ မံ၊ ငါ့ကို၊ ဇေတဝေ၊ ဇေတဝန်အရာ၌၊ ဝ္ဗပေသိ၊
 ထားတော်မူ၏။ ဘိက္ခဝေါ၊ ရဟန်းတို့၊ မမ၊ ငါဘုရား၏၊ သိသေသု၊ တ
 ပည့်တို့တွင်၊ သိဝံလိ၊ သိဝလိ သည်၊ ထာဝီနံ၊ ထာဝရသောသူတို့ထက်၊
 အဂ္ဂေါ၊ မြတ်၏။ ဣတိ၊ ဤသို့၊ သဗ္ဗထောကဟိတော၊ အလုံးရံသောသတ္တဝါ
 တို့၏အစီးအပွားကိုဆောင်တတ်သော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ ပရိသာ
 သု၊ ပရိသတ်တို့၌၊ မံ၊ ငါ့ကို၊ ကိတ္တဟိ၊ ကြားတော်မူ၏။ မေတ္တံ၊ ငါသည်၊
 ကိလေသာ၊ ကိလေသာတို့ကို (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟ
 ရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂ
 တံ၊ ကောင်းသောလာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ က
 တံ၊ ပြုအပ်ပြီ။ ဝတသော၊ ထေးပါးကုန်သော၊ ပမ္ဘိသန္တိ၊ ပမ္ဘိသန္တိတို့
 ကိုလည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။
 ဣတ္ထံ၊ ဤသို့၊ ဣတ္ထံ၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ သိဝလိတ္ထေ
 ရော၊ သိဝလိမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာ
 လိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာအနုတ္တမေန၊ ဤသို့သောသဒ္ဓါအစဉ်အ
 နက်အစဉ်ဖြင့်၊ သိဝလိတ္ထေရဿ၊ သိဝလိမထေရ်၏၊ တတိယံ၊ သုံးရမြော်
 သော၊ အပဒါနံ၊ အပဒါန်သည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၅-ဘဒ္ဒိယဝဂ်-၅၄၆-ဝဂီသတ္ထေရအပဒါနိ၊

သဗ္ဗဓမ္မေသုခဝ်သိမ်းသောတရားတို့၌၊ စက္ခုမာ၊စက္ခုငါးပါးရှိတော်မူ
သော၊နာယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ ပရ
ရတ္တရောနာမ၊ ပရမုတ္တရအမည်တော်ရှိသော၊ဇိနော၊ မြတ်စွာဘုရားသည်၊
ဣဒော၊ ဤဘဒ္ဒကမ္ဘာမှ၊ဝတသဟသမိကပ္ပေ၊ကမ္ဘာတစ်ဆယ့်ဆယ့်နှစ်
ဥပ္ပဇ္ဈိ၊ပွင့်တော်မူ၏၊သာဓကေ၊သရဒ္ဒရာ၌၊ ဗြိမိ၊လျှိုင်းတံပိုးသည်၊ဝိတ္တာယ
ထာ၊ဆန်းကြယ်သကဲ့သို့၊ ဂဂနေ၊ ကောင်းကင်၌၊ တဒကော၊ ကြယ်အ
ပေါင်းတို့သည်၊ဝိတ္တာဝိယ၊ဆန်းကြယ်ကုန်သကဲ့သို့၊ဇေ၊ဤအတူ၊ တဿ၊
ထိုမြတ်စွာဘုရား၏၊ပါဝစနံ၊သာသနာတော်သည်၊အမဟန္တေဟိ၊ရဟန္တာ
တို့ဖြင့်၊ဝိတ္တံ၊ဆန်းကြယ်၏၊ သဒေဝသုရာနာဂေဟိ၊ နတ်အသုရာနဂါး
နှင့်တကွကုန်သော၊မနုဇေဟိ၊လူတို့ဖြင့်၊ပုဂက္ခတော၊ ခြံရံအပ်သည်ဖြစ်၍၊
သမထဗြဟ္မတာကိစ္ဆေ၊ရဟန်းပုဂ္ဂိုလ်တို့ဖြင့်၊လှိုင်းကုန်သော၊ ဇနမဇ္ဈေ၊
လူတို့၏၊ဝေထိ၌၊ဇိနုတ္တမော၊မြတ်စွာဘုရားသည်၊ ပတဝဟိ၊အရှင်
တို့ဖြင့်၊အနုရုဗ္ဗန္တော၊ တပ်စွန်းအပ်သည်ဖြစ်၍၊ထောကေ၊ထောက၌၊ ထော
ကန္တဂ္ဂ၊ထောက၏ အဆုံးသို့ရောက်တော်မူသော၊ သောဇိနော၊ ထိုမြတ်စွာ
ဘုရားသည်၊ဝေနေယျပရမာနိ၊ ကျွတ်ထိုက်သောသတ္တဝါတည်း ဟူသော
ကြာတို့ကို၊ဝစနေ၊စကားတော်ဖြင့်၊ဝိဗောဓေန္တော၊ပွင့်စေတော်မူလျက်၊
ပုရိသုတ္တမော၊ မြတ်စွာဘုရားသည်၊စတုဟိ၊ သေးပါးကုန်သော၊ ပေသာ
ရဇ္ဇေဟိ၊ပေသာရဇ္ဇဉာဏ်တို့နှင့်၊ သမ္ပန္တော၊ပြည့်စုံတော်မူ၏၊ ပဟိနာဟ
သာရဇ္ဇော၊ပယ်အပ်သောဘေးရှင်ရှာခြင်းကင်းတော်မူ၏၊ခေမပတ္တော၊ဘေး
မဲ့ခြင်းသို့ရောက်တော်မူ၏၊ဝိသာရဒေါ၊ ရဲရင့်တော်မူ၏၊ ပဝရံ၊ မြတ်
သော၊အာသတံ၊အာသဘာမြောက်သော၊ဌာနံ၊အရာကိုရင်း၊ကေဝလံ၊အလုံး
စုံသော၊ဗုဒ္ဓဘူမိဉ္စ၊မြတ်စွာဘုရား၏အရာတော်ကိုလည်း၊ထောကဂ္ဂေါ၊မြတ်
စွာဘုရားသည်၊ပမ္ပိဇာနာတိ၊ ဝန်ခံတော်မူ၏၊ ကွမိ၊အချို့သော၊ သဗ္ဗောဒ
ကော၊အပြစ်တင်ပိတ်သောသူသည်၊နတ္ထိ၊မရှိ၊ အဆန္ဒိတံ၊ ကြောက်
ခြင်းကင်းသော၊ဝိဟနာဒံ၊မြတ်သောအသံကို၊ တဿတာဒိနော၊ ထိုမြတ်
စွာဘုရားသည်၊နဒေဝော၊ကျူးရင့်တော်မူစဉ်၊ဒေဝေါဝါ၊ နတ်သည်လည်း
ကောင်း၊နရောဝါ၊လူသည် လည်းကောင်း၊ ဗြဟ္မာဝါ၊ဗြဟ္မာ သည်လည်း
ကောင်း၊ပမ္ပိဝတ္ထာ၊ကဲ့ရဲ့သောသူသည်၊နဝိဇ္ဇတိ၊မရှိ၊ ပဝရံ၊ မြတ်သော
ခမ္ဘဲထရားတော်ကို၊ဒေသေန္တော၊ဟောတော်မူလျက်၊ သဒေဝထံ၊ နတ်နှင့်

တက္ကသောလူကို၊ သန္တာရေန္တော၊ ကပင်တင်တော်မူထျက်၊ ပရိသာသု၊ ပရိသတ် ဘိက္ခုဝါယာရဒေါ၊ မြတ်စွာဘုရားသည်၊ ဓမ္မစက္ကံ၊ ဓမ္မစကြာတရားတော်ကို၊ ပဝတ္တေသိ၊ လည်စေတော်မူ၏။ ပရိဘာနဝတံ၊ ထိုင်သော ပညာရှိကုန်သောသူတို့တွင်၊ အဂ္ဂံ၊ မြတ်သော၊ သာဓုသမ္ပတံ၊ ကောင်း၏ဟု သမုတ်အပ်သော၊ သာဝကံ၊ သာဝကကို၊ ဗဟုံ၊ များသော၊ ဂုဏံ၊ ဂုဏ်ကို၊ ပကိစ္ဆတ္တာ၊ ကြား၍၊ တံ၊ ထို၊ ဝါဟနံ၊ ကို၊ တေဒဂ္ဂေ၊ တေဒဂ်အရာ၌၊ ဌပေသိ၊ ထားတော်မူ၏။ တာဒါ၊ ထိုအခါ၌၊ အတံ၊ ငါသည်၊ ဟံ၊ သဝတိယံ၊ ဟံသာဝတီပြည်၌၊ သာဓုသမ္ပတော၊ ကောင်း၏ဟု သမုတ်အပ်သော၊ ဗြာဟ္မဏော၊ ဝုဏ္ဏားသည်၊ ဟုတွင်၊ ဖြစ်၍၊ သဗ္ဗဝေဒဝိဒ္ဓံ၊ အလုံးစုံသောပေဒင်ကိုသိသည် ဇာတော၊ ဖြစ်၏။ ဝဂီသော၊ စကားကိုအစိုးရ၏။ ဝါဒသုဒဒော၊ အယူကိုပြ တတ်၍၊ တံမဟာဝီရံ၊ ထိုမြတ်စွာဘုရားကို၊ ဥပေမ္မ၊ ကပ်၍၊ တံဓမ္မဒေသနံ၊ ထိုဘုရားဒေသနာတော်ကို၊ သုတွင်၊ ကြား၍၊ သာဝကဿ၊ သာဝက၏၊ ဂုဏော၊ ကျေးဇူး၌၊ နတော၊ ညွတ်သည်ဖြစ်၍၊ ဝီရိဝရံ၊ ဝီရိမြတ်ကို၊ ပရိယာသိံရဖြေ၊ သသံစတံ၊ တပည့် သားသံစသာနှင့်တကွ၊ ထောကနန္ဒနံ၊ ထောကကို နှစ်သက်စေတတ်သော၊ သုဂတံ၊ မြတ်စွာဘုရားကို၊ နိမန္တေတွာဝ၊ ပင့်ဘိတ်၍သာလျှင်၊ သတ္တာသံ၊ ခုနစ်ရက်ပတ်လုံး၊ အတံ၊ ငါသည်၊ ဘောဇယိတွာ၊ ကျေးမွေး၍၊ ဒုသေဟိ၊ ဂုဏ်ကိုဖြင့်၊ တဒါ၊ ထိုအခါ၌၊ အတ္ထာဒယိံ၊ ပုံးထွမ်းစေပြီးပါဒေ၊ ခြေတော်၌၊ သိရသာ၊ ဦးဖြင့်၊ နိပစ္စ၊ ဝင်၍၊ ကတောကာသော၊ ပြုအပ် ခိုးသောအခွင့်ရှိသော၊ ကတဂ္ဂဏီ၊ ချိုသော လက်အုပ်ရှိသည်ဖြစ်၍၊ ကေမန္တံ၊ တင့်အပ်လျှောက်ပတ်သောအရပ်၌၊ ဌိတော၊ ခပ်လျက်၊ ဟဇ္ဇော၊ ရွှင်သောပိတ်ရှိသည်ဖြစ်၍၊ ဥတ္တမံ၊ မြတ်သော၊ ဇိနံ၊ မြတ်စွာဘုရားကို၊ သန္တဝိံ၊ မြီးမွမ်းပြီး ။ ဝါဒိမဒ္ဓနံ၊ အယူကိုနှိပ်နင်းတတ်သော မြတ်စွာဘုရား၊ ဘော၊ အရှင်ထုရားအား၊ နမော၊ ရှိသို့၊ ပါး၏၊ ဣဝိသတ္တမ၊ ခုနစ်ဆူမြောက် ဖြစ်တော် မူသော မြတ်စွာ ဘုရား၊ ဘော၊ အရှင် ထုရားအား၊ နမော၊ ရှိသို့၊ ပါး၏၊ သဗ္ဗ ထောကဂ္ဂ၊ ခပ်ထိမ်းသော ထောကထက် မြတ်တော် မူသောမြတ်စွာဘုရား၊ ဘော၊ အရှင်ထုရားအား၊ နမော၊ ရှိသို့၊ ပါး၏၊ အဘယံ ကရ၊ ဘေးကင်းခြင်းကို ပြုတော်မူတတ်သော အရှင်ထုရား၊ ဘော၊ အရှင် ထုရားအား၊ နမော၊ ရှိသို့၊ ပါး၏။ မာဓိမဒ္ဓနံ၊ မာရ်ကိုနှိပ်နင်းနိုင်သောအရှင် ထုရား၊ ဘော၊ အရှင်ထုရားအား၊ နမော၊ ရှိသို့၊ ပါး၏၊ ဝိဗ္ဗိသုဒနံ၊ အယူကိုပြုတော် မူတတ်သောအရှင်ထုရား၊ ဘော၊ အရှင်ထုရားအား၊ နမော၊ ရှိသို့၊ ပါး၏။ သန္တိ သုဒဒါနိဗ္ဗာန်ချမ်းသာကိုပေးတော်မူတတ်သောထုရား၊ ဘော၊ အရှင်ထုရား

အား၊ နမော၊ ရှိခိုးပါ၏၊ သရဏံကရ၊ ကိုးကွယ်ရာကိပြုတော်မူတတ်သော
အရှင်ဘုရား၊ တော၊ အရှင်ဘုရားအား၊ နမော၊ ရှိခိုးပါ၏၊ တဝံ၊ အရှင်
ဘုရားသည်၊ အနာထာနံ၊ ကိုးကွယ်ရာမဲ့ ကုန်သောသူတို့၏၊ နာထော၊ ကိုး
ကွယ်ရာဖြစ်တော်မူ၏၊ ဘိတာနံ၊ ကြွောက်တတ် ကုန်သော သူတို့အား၊
အာယပ္ပဒေါ၊ သေးမဲ့ ကိုပေးတော်မူတတ်၏၊ သန္တာနံ၊ ပင်မန်းကုန်သော
သူတို့အား၊ ဝိသာမံထုမိ၊ သက်သာရာကိုရစေတတ်၏၊ သရဏေသိနံ၊ ကိုး
ကွယ် ရာကိရှာကုန်သောသူတို့၏၊ သရဏံ၊ ကိုးကွယ်ရာဖြစ်တော်မူ၏၊
ဝေမာဒိဟိ၊ ဤသို့အစရှိသည်တို့ဖြင့်၊ မဟာဂုဏံ၊ မြတ်သောဂုဏ်ရှိတော်မူ
သော၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ သန္တိတွာ၊ ပြုံးပွမ်း၍၊ ဝါဒိသုဒဿ၊ ဝါဒိ
သုဒအမည်တော်ရှိသော၊ ဘိက္ခုနော၊ ရဟန်း၏၊ ဂတိံ၊ အလောင်းသို့၊ ပပေါမိ၊
ရောက်ရလိ၏၊ ဣတိ၊ ဤသို့၊ အဝေါဝံ၊ သျှောက်ပြီ၊ တဒါ၊ ထိုအခါ၌၊
အနန္တပဋိတာနဝါ၊ အဆုံးမရှိသော ပညာရှိတော်မူသော၊ ဘဂဝါ၊ မြတ်စွာ
ဘုရားသည်၊ အဝေါဝံ၊ မိန့်တော်မူ၏၊ ယောသော၊ အကြင်သူသည်၊ သဟ
သာဝကံ၊ ဟပည့်သားထံထာနှင့်တကွ၊ ငန္ဒံ၊ မြတ်စွာဘုရားကို၊ သတ္တဝဟံ၊
ချစ်ရက်မတ်ထုံး၊ မသန္ဓော၊ ကြည်ညိုသည်ဖြစ်၍၊ သေဟိပါဏိဘိ၊ မိမိ
ထက်တို့ဖြင့်၊ အဘာဇေသိံ၊ ကျွေးမွေးပြီးမေ၊ ဝါ၏၊ ဂုဏဉ္စ၊ ဂုဏ်ကိုလည်း
ပဏိတ္တေသိံ၊ ကြား၏၊ ဧသော၊ ဤသူသည်၊ ဝါဒိသုဒဿ၊ ဝါဒိသုဒအမည်ရှိ
သော၊ ဘိက္ခုနော၊ ရဟန်း၏၊ ဌာနံ၊ အရာကို၊ ပတ္တယတေ၊ တောင့်တ၏၊
အနာဂတမ္ပိ၊ လာလတ္တံ့ သော၊ အခါနေ၊ ကာလ၌၊ အနုပ္ပကံ၊ များစွာသော၊ ဧ
ဝမနုဿသမ္ပတ္တိံ၊ နတ်ထူတို့၏စည်းစိမ်ကို၊ အနုဘောတွာ၊ ခံစား၍၊ ဧတံ
မနောဂုဏံ၊ ဤနည်းအလိုကို၊ လစ္ဆသော၊ ရလတ္တံ့၊ ဣတော၊ ဤသဒ္ဓကမ္ဘာမှ၊
သတသဟသောကပ္ပေ၊ ကမ္ဘာတသိန်းထက်၌၊ ဩက္ကာကဏုလသမ္ပန္နဝါ၊
တတိယဩက္ကာကအမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမော
နာမ၊ ဂေါတမအမည်ရှိသော၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ ယောကေ၊ ယော
က၌၊ ဘဝိ သတိ၊ ဖြစ်လတ္တံ့၊ တာသ၊ ထိုဂေါတမ မြတ်စွာဘုရား၏၊
ဓမ္မေသု၊ ဆယ်ပါးသောတရားတို့၌၊ ခါယာဒေါ၊ အမွေခံသည်၊ ဩရသော၊
ရင်၌ဖြစ်သော သားသည်၊ ဓမ္မနိဗ္ဗိတော၊ တရားသည် ဖန်ဆင်းအပ်သည်၊
ဟုတွာ၊ ဖြစ်၍၊ နာမေန၊ အမည်အားဖြင့်၊ ဝင်္ဂီသောနာမ၊ ဝင်္ဂီသအမည်ရှိသော
သတ္တုသာဝကော၊ ဘုရားတပည့်သားသည်၊ ဟေသာတိ၊ ဖြစ်လတ္တံ့၊
တံ၊ ထိုစကားကို၊ သုတွာ၊ ကြား၍၊ မုဒိတော၊ ဝမ်းမြောက်သည်၊ ဟုတွာ၊
ဖြစ်၍၊ မေတ္တာပိတ္တော၊ မေတ္တာစိတ်ရှိသည်ဖြစ်၍၊ တထာဂတံ၊ ရှေးဘုရားတို့

ကဲ့သို့သာခြင်းကောင်းတော်မူသော၊ ဇိနံ၊ မြတ်စွာဘုရားကို၊ တဒါ၊ ထိုအခါ၌၊
 ပဗ္ဗယေဟိ၊ မစ္စည်းတို့ဖြင့်၊ ဥပဋ္ဌာသိ၊ လုပ်ကျွေးပြီး၊ သုကတေန၊ ကောင်း
 စွာပြုအပ်သော၊ ထေနကဗ္ဗေနစ၊ ထိုကောင်းမှုကံကြောင့် လည်းကောင်း၊
 စေတနာပဏိဒိဟိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့် လည်းကောင်း၊
 မာနုသံဒေဟိ၊ လူ၏ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ တုသိတံ၊ တုသိတာနတ်ပြည်
 သို့၊ အဟံ၊ ငါသည်၊ အဂမာသိ၊ သွားပြီ၊ ဒါနိဇ္ဈဒါနိ၊ ယခုအခါ၌၊ ပစ္ဆိ
 မေစာဝေ၊ အဆုံးစွန်သောဘဝ၌လည်း၊ ဝိပ္ပဏုယေ၊ ပုဏ္ဏားမျိုး၌၊ အဟံ၊
 ငါသည်၊ ဇာတော၊ ဖြစ်၏၊ ယဒါ၊ အကြင်အခါ၌၊ ဇာတိယာ၊ ပွေးဖွားသည်မှ
 သတ္တ ဝသိတံ၊ ခုနစ်နှစ်အရွယ်သို့၊ သမ္ပတ္တော၊ ရောက်သည်၊ အာသိ၊
 ဖြစ်၏၊ သဗ္ဗဒေဝဝိရု၊ အလုံးစုံသောဗေဒင်ကိုသိသည်၊ ဇာတော၊ ဖြစ်၏၊
 ဝါဒသတ္တဝိသာရဒေါ၊ ဝီရိယျင်း၌ရဲရင့်၏၊ ဝါဒိဿရော၊ အယုက္ခအစိုးရ
 ၏၊ ဝိတ္တကထိ၊ ဆန်းကြယ်သောစကားကို ဆို၏၊ ပရဝါဒပမဒ္ဓနော၊
 သူတပါးတို့၏အယုက္ခနှိပ်နင်းတတ်၏၊ ဝဂေါ၊ ဗေဒင်ကိုသိခြင်း၌၊ ဇာ
 တော၊ ဖြစ်၏၊ ဣတိတသ္မာ၊ ထိုကြောင့်၊ ဝီရိယော၊ ဝီရိယမည်၏၊ ဝေနေ၊
 စကား၌၊ ဣဿရော၊ အစိုးရ၏၊ ဣတိဝါ၊ ဤသို့လည်း၊ ဝီရိယော၊ ဝီရိယမည်
 ၏၊ ဣဘိ၊ ဤသို့၊ ထောကသမ္ပတံ၊ လောကသည်သရိုက်အပ်သော၊ မေ၊ ငါ၏၊
 နာမံ၊ အမည်သည်၊ အဘဝိ၊ ဖြစ်၏၊ ဣဒါ၊ အကြင်အခါ၌၊ အဟံ၊ ငါသည်၊
 ဝိညာတံ၊ သိကြားလိမ္မာခြင်းသို့၊ ပဒတ္တော၊ ရောက်၏၊ ပဗ္ဗမယောဗ္ဗနေ၊ ပဗ္ဗမ
 အရွယ်၌၊ ဝိဘော၊ တည်၏၊ တဒါ၊ ထိုအခါ၌၊ မုဗ္ဗေ၊ နှလုံးပွေ့ထောင်ဘွယ်
 ကောင်းသော၊ ရာဇဂဟေ၊ ရာဇဂြိုဟ်ပြည်၌၊ သာရိပုတ္တံ၊ အရှင်သာရိပုတ္တ
 ရာကို၊ အဟံ၊ ငါသည်၊ အဒ္ဓသံ၊ မြင်ပြီ၊ ပဗ္ဗဝိသတိမံ၊ နှစ်ဆဲ ငါးရမြောက်
 သော၊ ဘာသာဝါရံ၊ ဘာသာဝါရတည်း။ ။

ဝိဏ္ဏာယာ၊ ဆွမ်းအလို့ငှါ၊ ဝိစရန္တံ၊ တွည့်သည်တော်မူသော၊ ပတ္တပါဏိံ
 သပိတံလက်စွဲသော၊ သုသံဂုတံ၊ ကောင်းစွာ စောင့်အပ်သော၊ အလော
 လက္ခိ၊ မလေဘ်လည်းသာ၊ မျက်စိရှိသော၊ မိတံဘာဏိံ၊ နှိုင်းယှဉ်၍ဆိုလေ့
 ရှိသော၊ ယုဂမတ္တံ၊ တမ်းပိုးတပြန်ခန့်မျှ၊ အဒက္ခိတံ၊ ရှုသော၊ ထံ၊ ထိုအရှင်သာ
 ရိပုတ္တရာကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ဝိသ္မာ၊ မြင်၍၊ ဝိဗြိတော၊ အံ့ဘွယ်သရဲသည်၊
 ဟုတွာ၊ ဖြစ်၍၊ မမ၊ ငါအား၊ အနုစ္ဆဝံ၊ လျောက်ပတ်သော၊ ကဏိကာရံ ဝ
 နိတံ၊ ရွှေချယ်ထားသောမဟာဓြေခါးပန်းကဲ့သို့၊ ဝိတ္တံ၊ ဆန်းကြယ်သော၊
 ဝါထာပဒံ၊ ဝါထာပုဒ်ကို၊ အဟံ၊ ငါသည်၊ အဝေဝံ၊ ဆိုပြီ၊ တဒါ၊ ထိုအခါ
 ၌၊ ပဏ္ဍိတော၊ ပညာရှိသော၊ သောဝိရော၊ ထိုမြတ်စွာဘုရားသည်၊ ဥတ္တရိ၊

မေ၊ ငါအား၊ သမဝေါစ၊ မိန့်တော်မူ၏။ ခုဒ္ဒသံ၊ မြင်နိုင်ခဲ့သော၊ ဥတ္တမံ၊ မြတ်
သော၊ ဝိရာဂသံဟိတံ၊ နိဗ္ဗာန်နှင့်စပ်သော၊ ဝါကျ၊ စကားကို၊ ကတွာန၊
ပြုတော်မူ၍၊ ဝိစိတ္တာဒိဘာနေဟိ၊ ဆန်းကြယ်သောပညာရှိသော၊ တေနတာ
ဒိနာ၊ ထိုအရှင်သာရိပုတ္တရာသည်၊ ကောသိတော၊ နှစ်သက်စေအပ်၏။ ပါဒေ၊
ခြေတော်၌၊ သိရသာ၊ ဦးဖြင့်၊ နိပစ္စ၊ ဝတ်၍၊ မံ၊ အကျွန်ုပ်ကို၊ ပဗ္ဗဇဇဟိ၊ ရဟန်း
ပြုတော်မူပါလော့၊ ဣတိ၊ ဤသို့၊ အဗြဟ္မိ၊ လျှောက်၏။ ဟတောတဒါကာလေ၊
ထိုအခါ၌၊ သုမဟာပညော၊ အလွန်ပညာရှိတော်မူသော အရှင်သာရိပုတ္တရာ
သည်၊ မံ၊ ငါ့ကို၊ ဗုဒ္ဓသေဋ္ဌံ၊ ထုရားမြတ်သို့၊ ဥပါနယိ၊ ဆောင်၏။ ပါဒေ၊
ခြေတော်၌၊ သိရသာ၊ ဦးဖြင့်၊ နိပစ္စ၊ ဝတ်၍၊ သတ္ထု၊ သန္တိကေး၊ မြတ်စွာထုရား
အထံတော်၌၊ နိသိဒိ၊ ထိုင်နေပြီ၊ မေ၊ ငါအား၊ ဝဒတံ၊ ဆိုတတ်သောသူတို့
ထက်၊ သေဋ္ဌော၊ မြတ်တော်မူသော မြတ်စွာထုရားသည်၊ အာဟ၊ မိန့်တော်
မူ၏။ ဝဂီ၊ သ၊ ဝဂီ၊ သ၊ ကိစ္စိ၊ အသို့နည်းတို့၊ သင်သည်၊ ကိစ္စိ၊ သိပ္ပံ၊ စိုးစဉ်းသော
အဘတ်ကို၊ ဇာနာသိ၊ သိ၏လော့၊ ဣတိ၊ ဤသို့၊ အာဟ၊ မိန့်တော်မူ၏။
တဿ၊ ထိုမြတ်စွာထုရားအား၊ အဝိဗာရသဝဿ၊ တမဟင်နှစ်နှစ်လွန်သည်
လည်းဖြစ်သော၊ ဝနန္တု၊ ဒွံ၊ တော၌စွန့်အပ်သည်လည်းဖြစ်သော၊ မတဝိသံ၊
သုသေခေါင်းခွန်ကို၊ ဇာနာသိ၊ သိ၏၊ တဿ၊ သင်သည်၊ ဝိဇ္ဇ၊ ဝိသေသေန၊
အဘတ်အထူးဖြင့်၊ သေသက္ကောသိ၊ အကယ်၍ဘတ် နှိုင်းသည်ဖြစ်အံ့၊ ဝါစ
ဟ၊ ဟောလော့၊ ဣတိ၊ ဤသို့၊ အာဟ၊ မိန့်တော်မူ၏။ အာမောတိ၊ ဩဝါ
ဟူ၍၊ မေ၊ ငါသည်၊ ပရိညာဒဘ၊ ဝန်ခံသည်ရှိသော်၊ တိဏိဝိသနိ၊ သုံးခု
သောဦးခေါင်းခွန်ကို၊ ဒဿတိ၊ ပြုတော်မူ၏။ နိရယနုဒေဝေသု၊ ငရဲလူ
နတ်ဟူ၍၊ ဥပပန္န၊ ဖြစ်ကုန်သောသူတို့ကို၊ အဝါစယိ၊ လျှောက်၏။ တဒါ
ထိုအခါ၌၊ ပစ္စေကဗုဒ္ဓဿ၊ ပစ္စေကဗုဒ္ဓါ၏။ သိသံ၊ ဦးခေါင်းကို၊ နာယကော၊
မြတ်စွာထုရားသည်၊ ဒေသသိ၊ ပြုတော်မူ၏။ တတောတဒါကာလေ၊ ထိုအ
ခါ၌၊ အဘံ၊ ငါသည်၊ ဝိဟတာရုတ္တော၊ ကင်းသောအားထုတ်ခြင်းရှိသည်ဖြစ်
၍၊ ပဗ္ဗဇ္ဇံ၊ ရဟန်း၏အဖြစ်ကို၊ အဟာဝိသံ၊ တောင်းပြီ၊ ပဗ္ဗဇိတွာန၊ ရဟန်း
ပြု၍၊ သုဂတံ၊ မြတ်စွာထုရားကို၊ ကတိံတဟိံ၊ ထိုထိုအခင်း၌၊ သန္တိ၊ ပါမိ၊
မြီးမွင်း၏၊ တသော၊ သိကြား၌၊ မံ၊ ငါ့ကို၊ ကပ္ပဝိက္ကောတိ၊ ကဗျာဖွဲ့ခြင်း၌
နှစ်သက်၏ဟူ၍၊ ဘိက္ခုပေါ၊ ရဟန်းတို့သည်၊ ဣဟ၊ ဤသာသနာတော်၌၊
ဥတ္တံ၊ သန္တိ၊ ကဲ့ရဲ့စုန်၏။ တတောတဒါကာလေ၊ ထိုအခါ၌၊ ဝိမံသ
နတ္ထံ၊ စုစမ်းခြင်း၌၊ မေ၊ ငါအား၊ ဝိနာယကော၊ သတ္တဝါတို့ကိုဆုံးမတော်
မူတတ်သော၊ ဗုဒ္ဓါ၊ မြတ်စွာထုရားသည်၊ အာဟ၊ မိန့်တော်မူ၏။ ဣမာဂါ

ထာ၊ ဤဂါထာတို့ကို၊ တတ္ထိကာပန၊ ကြံနိုင်သလောက်၊ သင့်အား၊ ဌာနသော
 အကြောင်းအားဖြင့်၊ ပဋိတန္တိ၊ ထင်ကုန်သလော၊ ဣတိဝါ၊ ဤသို့လည်း၊
 အာဟာမိနိတောသီရိ၊ ဝိရေ၊ မြတ်စွာဘုရားအပတ်၊ အက္ခန္တိပိသညံ၊ နကပ္ပ
 ဝိက္ခာ၊ ကဗျ၊ ဖွဲ့ခြင်း၌ မနှစ်သက်၊ မံ၊ အက္ခန္တိပိသညံ။ ဌာနသော၊ အ
 ကြောင်းအားဖြင့်၊ နပဋိတန္တိ၊ မထင်ကုန်၊ တေနုတ်ထံသို့တပြားကား၊ ဣဒါနိ၊
 ယခုအခါ၌၊ ဝင်္ဂီသ၊ ဝင်္ဂီသ၊ မံ၊ ဝါ၊ ကို၊ ဌာနသော၊ အကြောင်းအားဖြင့်၊ သန္တ
 ဝါတိ၊ ပြီးပွမ်းသော၊ ဣတိ၊ ဤသို့၊ အာဟာမိနိတောသီရိ၊ တဒါ၊ ထိုအခါ၌၊
 အဟံ ဝါ သည် ဝီရိ၊ ကြီးသောလုံ့လရှိတော်မူသော၊ ဣသိသတ္တမံ၊ မြတ်စွာ
 ဘုရားကို၊ မမယာ၊ ဝါသည်၊ ဌာနသော၊ အကြောင်းအားဖြင့်၊ ဂါထာဟိ၊
 ဂါထာတို့ဖြင့်၊ သန္တဝိ၊ ပြီးပွမ်းပြီးတဒါ၊ ထိုအခါ၌၊ မေဝါ၊ အား၊ ဇိနော၊ မြတ်
 စွာဘုရားသည် တုဒဌာ၊ နှစ်သက်သည်ဖြစ်၍၊ မံ၊ ဝါ၊ ကံ၊ အဂ္ဂေ၊ ဇေတင်အ
 ရာ၌၊ ဌာပထိ၊ ထားတော်မူ၏။ ဝိတေန၊ ဆန်းကြယ်သော၊ ပဋိတာဒေန၊
 လျှင်မြန်သောပညာဖြင့်၊ ပေသထေ၊ သီလကိုချစ်ကုန်သော၊ အညော၊ တပါး
 ကုန်သောရဟန်းတို့ကို၊ အဟံ ဝါ သည်၊ မတိ၊ မညိ၊ မထေမဲ့မြင်ပြု၏။ တေ၊ န၊
 ထိုကြောင့်၊ သံဝိဂ္ဂေါ၊ ထိတ်ထန်ခြင်းရှိသည်ဖြစ်၍၊ အရဟတ္တံ၊ အရဟတ္တ
 ဖိုလ်သို့၊ အပါပုဂ္ဂံ၊ ရောက်ပြီး၊ ဝိက္ခဝါ၊ ရဟန်းတို့၊ ဝင်္ဂီသော၊ ဝင်္ဂီသ
 အမည်ရှိသော၊ အဟံ ကိက္ခု၊ ဤရဟန်းသည်၊ ပဋိတာနဝတံ၊ လျှင်မြန်သော
 ပညာရှိသောသူတို့တွင်၊ အဂ္ဂေယထာ၊ မြတ်သကဲ့သို့၊ အညော၊ တပါးသော
 ကောဝိ၊ အရံတထောက်သောရဟန်းသည်၊ နဝိဇ္ဇတိ၊ မရှိ၊ ဝေ၊ ဤသို့၊ ဝေရေ
 ထ၊ မှတ်ကြကုန်သော၊ သတသဟသော၊ ကမ္ဘာတစ်ဆန်းထက်၌၊ ကတံ၊ ပြု
 အပ်သော၊ ကပ္ပံ၊ ကံ သည်၊ ဣဝေ၊ ဤယခုဘဝ၌၊ ပရက္ခော၊ ညှို့၊ ရလွတ်သော၊
 ဝေရေဝေဂေါ၊ ပြားအဟုန်ကဲ့သို့၊ မေဝါ၊ အား၊ ဗလံ၊ အကျိုးကို၊ ဇေတိ၊ သိ၊
 ပြု၏။ မမာဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ ဈာပယိ၊ ဖုတ်ကြည်း
 အပ်ပြီး၊ မယျံ၊ ဝါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသ
 ဝေါ အာသဝေ၊ မရှိဘဲ၊ ဝိဟရာမိ၊ နေ၏။ မေဝါ၊ အာဂတံ၊ လေခြင်း
 သည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလေခြင်းသည်၊ (ပ)၊ သာသနံ၊
 အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ စတသော၊ လေးပါးကုန်သော၊
 ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို လည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမ
 တော်ကို၊ ကတံ၊ ပြုအပ်ပြီး၊ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ ဝင်္ဂီသောထေရော၊ ဝင်္ဂီသမထေရ်သည်၊ ဣမာဂါထာ
 သော၊ ဤဂါထာတို့ကို၊ အာဟာသိတ္ထ၊ ရွတ်ဆိုတော်မူပြီး၊ ဣတိဣမိနာဒုက္က

မေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဝင်္ဂီသတ္တေရသ၊ ဝင်္ဂီသ
မထေရ်၏၊ စတုတ္ထံ၊ ထေးချမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ၊

၅၅-တဒ္ဒါယဝဂ်-၅၄၇-နန္ဒကတ္တေရအပဒါနံ၊

သဗ္ဗဓမ္မေသု၊ ခပ်သိမ်းသောတရားတို့၌၊ စက္ခုမာ၊ စက္ခုငါးပါးရှိတတ်မှု
သော၊ နာယကော၊ သတ္တဝါတို့ကို၊ ဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ ပဒု
မုတ္တရော၊ ပဒုမုတ္တရအမည်တော်ရှိသော၊ ဇိနာ၊ မြတ်စွာဘုရားသည်၊
ဣတော၊ ဤတဒ္ဒါကတ္တော၊ သတသဟသ၊ မှီကပ္ပေ၊ ကတ္တောတသိန်းထက်၊
ဤဗ္ဗုဇ္ဇိ၊ ပွင့်တော်မူ၏၊ သဒ္ဓေဝကော၊ နတ်နှင့်တကွသောသောကန္တံ၊ မုဂ္ဂိ
သာဓကော၊ သောကျားအာဇာနည်ဖြစ်တော်မူသော၊ ဝေတံ၊ ဆိုတတ်သော
သူတို့ထက်၊ ဝရော၊ မြတ်တော်မူသောမြတ်စွာဘုရားသည်၊ သဗ္ဗသတ္တာနံ၊
အသုံးစုံကျန်သောသတ္တဝါတို့၏၊ ဟိတာယ၊ အစီးအပွားအလို၌၊ သုခါယ၊
ချမ်းသာခြင်း၌၊ အတ္တယ၊ အကျိုး၌၊ ပဒိုပန္နော၊ ကျင့်တော်မူ၏၊ ယသဂ္ဂ
ပတ္တော၊ အခြံအရံ ကျော်စောခြင်းသို့ ရောက်တော်မူသော၊ သိရိမာ၊ တုန်း
ကြက်သရေရှိတော်မူသော၊ ဇိနော၊ မြတ်စွာဘုရားသည်၊ ကိတ္တံ၊ ဝတ္ထုဓရော၊
ကျေးဇူးသိကင်းကျော်စောခြင်းကို ဆောင်တော်မူ၏၊ သဗ္ဗလေကဿ၊
ခပ်သိမ်းသောသောကသည်၊ ပူဇိတော၊ ပူဇော်အပ်၏၊ ဒိသာသဗ္ဗာသု၊ ခပ်
သိမ်းသောအရပ်တို့၌၊ ဝိသုဒ္ဓတာ၊ ထင်ရှားကျော်စောတော်မူ၏၊ ဇိနော၊ ထို
စွာဘုရားသည်၊ ဥတ္တိဗ္ဗဝိစိကိန္ဒော၊ ကူးမြောက်ပြီးသောယုမှားခြင်းရှိ
တော်မူ၏၊ ဝိတိဝတ္ထကထံကထော၊ လွန်မြောက်ပြီးသောတွေးတောခြင်းရှိ
တော်မူ၏၊ မဂ္ဂိပုတ္တမနသင်္ဂေါ၊ ပြည့်စုံသောနှလုံးအလိုရှိတော်မူ၏၊ ဥတ္တ
မံ၊ မြတ်သောသမ္မောမိ၊ အဟောတ္တဖိတ်သို့၊ ပတ္တော၊ ရောက်တော်မူ၏၊
အနုပ္ပန္နသော၊ သူတပါးမဖြစ်နိုင်သော၊ မဂ္ဂဿ၊ မဂ်ကို၊ အနုတ္တမော၊ မြတ်စွာ
ဘုရားသည်၊ ဥပ္ပဒဒေတာ၊ ဖြစ်စေတော်မူ၏၊ အနက္ခာတဉ္စ၊ သူဝ၊ ပါးမဟော
နိုင်သောမဂ်ကိုလည်း၊ အက္ခာသိ၊ ဟောတော်မူ၏၊ အသုဉ္စာတဉ္စ၊ သူတပါးမ
သိဘောမဂ်ကိုလည်း၊ သဗ္ဗန္တိ၊ သိတော်မူ၏၊ မဂ္ဂဉ္စ၊ မဂ်၌လိမ္မာတော်မူ
၏၊ မဂ္ဂဝိဒုစ၊ မဂ်ကိုလည်းသိတော်မူ၏၊ နရာ၊ သဘော၊ မြတ်စွာဘုရားသည်၊
မဂ္ဂက္ခာပဿိ၊ မဂ်ကိုဟောတော်မူတတ်၏၊ သတ္တာ၊ မြတ်စွာဘုရားသည်၊ မဂ္ဂ
ဿ၊ မဂ်၌၊ ကုသုလော၊ လိမ္မာတော်မူ၏၊ သာမေယျိနံ၊ ဆုံးမတတ်သောသူတို့

ထက်၊ ဝရုတ္တမော၊ မြတ်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ မဟာကာရုဏီကော၊
 ကြီးမြတ်သောကရုဏာရှိတော်မူသော၊ နာယကော၊ မြတ်စွာဘုရားသည်၊
 ဓမ္မံ၊ တရားတော်ကို၊ ဒေသေတိ၊ ဟောတော်မူ၏။ ကာမပင်္ကဋိ၊ ကာမတည်း
 ဟူသောညွှန်၌၊ နိရုဇ္ဈေနစ်မြုတ်ကုန်သော၊ ပါဏိနောသတ္တဝါတို့ကို၊ သမု
 ခ္ဋရက်၊ ကောင်းစွာထုတ်သတ်ကယ်တင်တော်မူ၏။ ဟိန္ဒုနိနံ၊ ဟောင်း
 မိန်းမတို့ကို၊ ဩဝါဒနောဆုံးမခြင်း၌၊ သေဋ္ဌသမ္ပတံ၊ မြတ်ဇံ့ဟုသမုတ်အပ်
 သော၊ သာဝကံ၊ တပည့်ကို၊ ငတ္ထယံ၊ ငြီးမွမ်းလျက်၊ မဟာရုနံ၊ မြတ်စွာဘု
 ရားသည်၊ ဧတဒဂ္ဂမ္ဘိ၊ ဧတဒဂ်အရာ၌၊ ပညာပေထိ၊ ပညတ်တော်မူ၏။ တံ၊
 ထိုစကားကို၊ သုဘွာ၊ ကြား၍၊ အဟံ၊ ငါသည်၊ ပရုဒိတော၊ ငမ်းမြောက်
 သည်ဖြစ်၍၊ သသံဗံ၊ တပည့်သံဃာနှင့် တကူသော၊ တထာဂတံ၊ မြတ်
 စွာဘုရားကို၊ ဘောဇယိတွာ၊ ကျွေးမွေး၍၊ ဥတ္တမံ၊ မြတ်သော၊ ဇာဋ္ဌာနံ၊
 ထိုအရာကို၊ ပတ္တယံ၊ တောင့်တဖြို၊ တဒါ၊ ထိုအခါ၌၊ ပရုဒိတော၊
 ငမ်းမြောက်သည်ဖြစ်၍၊ နာထော၊ သတ္တဝါတို့၏ ကိုးကွယ်ရာ ဖြစ်တော်
 မူသော၊ မဟာဇ္ဇာယိ၊ မြတ်စွာဘုရားသည်၊ မံ၊ ငါတို့၊ အဝေါစ၊ မိန့်တော်
 မူ၏။ ဒိဿာဓု၊ မောင်သက်ရှည်၊ သုခိ၊ ချမ်းသာခြင်း ရှိသည်၊ တပထု၊
 ဖြစ်လေလော၊ ဧဝံ၊ မနောရထံ၊ ဤနှလုံးအလိုကို၊ သတ္တဝေ၊ ရုထတ္တံ၊
 ဣတော၊ ဤတဒ္ဒကမ္ဘာမှ၊ သတသဟသေကမ္ပ၊ ကမ္ဘာတစ်လုံး ထက်၌၊
 ဩက္ကာက ကုသသမ္ပပေါ၊ တတိယ ဩက္ကာက အမျိုး၌ ဖြစ်သော၊ နာမေ
 န၊ အမည်အားဖြင့်၊ ဂေါတမော နာမ၊ ဂေါတမ အမည်ရှိသော၊ သတ္တဝါ၊
 မြတ်စွာဘုရားသည်၊ ဇောကော၊ ထောက၌၊ ဘဝိသေတံ၊ ဖြစ်ထွက်၊
 တသ၊ ထိုဂေါတမမြတ်စွာဘုရား၏၊ ဓမ္မေသု၊ ဆယ်ပါးသောတရားတို့၌၊ ဒါ
 ယာဒဒါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သော သားသည်၊ ဓမ္မိဋ္ဌိ
 တော၊ တရားသည် ဖန်ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊ နာမေန၊ အမည်
 အားဖြင့်၊ နန္ဒကောနာမ၊ နန္ဒကအမည်ရှိသော၊ သတ္တု၊ သာဝကော၊ တရားတ
 ပည့်သားသည်၊ ဟောသတိ၊ ဖြစ်ထွက်၊ သုကတေန၊ ကောင်းစွာပြုအပ်
 သော၊ ဘေဒကဓမ္မေန၊ ထိုကောင်းမှုကံကြောင့်လည်းကောင်း၊ စေတနာပ
 ဏိဒိဟိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့်လည်းကောင်း၊ မာနုသံဒေတံ
 လုနံကိုက်ကိုးစက်တွာ၊ စွန့်၍၊ တာဝတိံ သုပဂေါ၊ တာဝတိံသာနတ်ပြည်
 သို့ကပ်ရော်သည်အဟု၊ ဖြစ်ပြီ၊ ဒါနိဇ္ဇဒါနိ၊ ယခုအခါ၌ ပစ္စိမေစဘဝေ၊
 အဆုံစွန့်သောဘဝ၌လည်း၊ ဝုရဝဇေ၊ ပြည်မြတ်ဖြစ်သော၊ သာဝတ္ထိယံ၊
 သာဝတ္ထိပြည်၌၊ ဣန္ဒြေယံဝသော၊ ဖိတော၊ ဝပြောသော၊ မဟာဇ္ဇေန၊ များ

သောဥစ္စာရှိသော၊ သေဗြဲကုသေ၊ သုဋ္ဌေးအမျိုး၌၊ ဇာတော၊ ဖြစ်၏။ ၊ ဝုဋ္ဌ
ဝေသေ၊ မြို့ သို့ဝင်ရာ၌၊ သုဂတံ၊ မြတ်စွာထုရားကို၊ နိသ္မိသွာ၊ မြင်၍၊ ဝိဒိတမာန
သော၊ နှစ်သက်သောစိတ်ရှိသည်ဖြစ်၍၊ ဇေတဝရာမပရိဝ္ဗဟော၊ ဇေတဝန်
ကျောင်းတော်၌၊ အနဂါရိယံ၊ အိမ်ရာမထောင်မဟုန်းဘောင်၌၊ ပဗ္ဗဇိ၊ ရ
ဟန်းပြုပြီး၊ နစိ၊ ရနေဝ၊ မကြာမြင့်သည်သာလျှင်ဖြစ်သော၊ ကာလေန၊ ကာ
လ၌၊ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါဝုဏိံ၊ ရောက်ပြီ၊ တတောတဒါက
သေ၊ ထိုအခါ၌၊ သဗ္ဗဒယိနာ၊ မြတ်စွာထုရားသည်။ သာသိတော၊ ဆုံးမအပ်
သည်ဖြစ်၍၊ အဘိ၊ ငါသည်၊ တိန္ဒြသံသာရော၊ ကူးပြီးသောသံသရာရှိ၏။ ၊
ဘိက္ခုနီနံ၊ ပဗ္ဗာစာရိစသောငါးရာသော ရဟန်းမိန်းမတို့အား၊ ဓမ္မကထံ၊
ကရားစကားကို၊ အဘိ၊ ငါသည်၊ ပရိဝုတ္တံ၊ အမေးအဖြေကို၊ အကရိံ၊ ပြုပြီး
မသော၊ ငါသည်၊ သာသိတာ၊ ဆုံးမအပ်ကုန်သော၊ အန္ဓနံ၊ မယုတ်ကုန်သော
သကာနိဝဗ္ဗ၊ ငါးရာကုန်သော၊ တာသဗ္ဗာ၊ ထိုအထုံးရုံကုန်သောရဟန်းမိန်းမ
တို့သည်။ အနာသဝေါ၊ အာသဝေါကင်းကုန်သည်။ အဘဝိံ၊ သူဖြစ်ကုန်ပြီ၊
တဒါ၊ ထိုအခါ၌၊ မဟာတိတော၊ မြတ်စွာထုရားသည်။ တုဋ္ဌော၊ နှစ်သက်
သည်ဖြစ်၍၊ တိန္ဒြနီနံ၊ ရဟန်းမိန်းမတို့ကို၊ ဩဝဇိတံ၊ ဆုံးမတတ်သော
ရဟန်းတို့တွင်၊ မံ၊ ငါ့ကို၊ အဂ္ဂဋ္ဌာနေ၊ မြတ်သောအရာ၌၊ ဋ္ဌပေထိ၊ ထား၏။ ၊
သတသဟသော၊ ကမ္ဘာတစ်ဝန်းထက်၌၊ ကတံ၊ ပြုအပ်သော၊ ကမ္ဘိကံ၊ သည်။
ဣဒါ၊ ဤသောက၌၊ မေ၊ ငါ့အား၊ သုရုတ္တော၊ ညွှိမှလွတ်သော၊ သရေဝဂေါပ၊
ဖြားအဟုန်ကဲ့သို့၊ ပလံ၊ အကျိုးကို၊ ဒသေဝထံ၊ ပြု၏။ ၊ မမ၊ ငါ့အား၊ ကိလေ
သာ၊ ကိလေသာတို့ကို၊ ဗျာပယိံ၊ ဖုတ်ကြည်းပြီးမထွက်၊ ငါသည်၊ ကိလေသာ
ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရာမိ၊ နေရ၏။ ၊
မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်။ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
လာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး။ ၊
စာသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို၊ လည်း
ကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီး။ ၊ ဣတ္ထံ၊
ဤသို့လျှင်၊ အာသသ္မာ၊ ရှည်သောသက်တော်ရှိသော၊ နန္ဒကထေရော၊ နန္ဒ
ကမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆို
တော်မူပြီး။ ၊ ဣတိဣမိနာ အနုတ္တမေန၊ ဤသို့သော သဒ္ဓါအစဉ် အနက်
အစဉ်ဖြင့်၊ နန္ဒကထေရ်ရသာ၊ နန္ဒကမထေရ်၏၊ ပဗ္ဗဝံ၊ ငါးရုမြောက်သော၊ အပ
ဒါနံ၊ အပဒါနံသည်။ သမတ္တံ၊ ပြီးပြီ။ ၊

၅၅-သဒ္ဓါသဝဂ်-၅၄၈-ကာဠုဒါယိတ္ထေရအပဒါနံ။

သဗ္ဗသမ္ပုဿာရ်သိဝ်းသောဘနားဘိန္တု၊ စက္ခုမာ၊ စက္ခုဝါးပါးရှိတော်မူသော
နာယကော၊ သတ္တဝါတို့ကိုနိဗ္ဗာန်သို့ဆောင်တော်မူကတ်သော၊ ပရုမုတ္တရာ
နာမ၊ ပရုမုတ္တရာအမည်တော်ရှိသော၊ ဇိနာ၊ မြတ်စွာထုရားသည်၊ ဣတော၊ ဤ
ဘဒ္ဒကမ္ဘာမှ၊ သတသဟသမ္ဘိကပ္ပေ၊ ကမ္ဘာတစ်ဆယ့်နှစ်ထောင်နှစ်၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ
၏၊ သတ္ထု၊ မြတ်စွာထုရားသည်၊ နာယကနံ၊ လူတို့ကိုနိဗ္ဗာန်သို့ဆောင်တော်
မူကတ်သောသူတို့ထက်၊ ဝရော၊ မြတ်တော်မူ၏၊ ဇိနာ၊ မြတ်စွာထုရား
သည်၊ ဂုဏာ၊ ဂုဏ်စုံ၊ ဂုဏ်ရှိဂုဏ်မရှိကိုသိတော်မူ၏၊ ကတညျ၊ ကျေးဇူးကို
သိတော်မူသော၊ ရှိ၏၊ ကတဝေဒိစ၊ ပြုအပ်သောကျေးဇူးကိုသင်ရှု၊ ပြီးတော်မူ
၏၊ ပါဏိန၊ သတ္တဝါတို့ကို၊ ထိတ္ထေ၊ နိဗ္ဗာန်ကုန်ဆိပ်၌၊ သောဇေတိ၊ ယဉ်စေ
တော်မူ၏၊ ဒယာသယော၊ သနားခြင်း၏ တည်ရာဖြစ်တော်မူသော၊ အ
နန္တရံ၊ သညာယော၊ အဆုံးမရှိသောဂုဏ်တော်၏တည်ရာဖြစ်တော်မူသော
သဗ္ဗညု၊ မြတ်စွာထုရားသည်၊ ဧတနညာထောန၊ ထိုညာဏ်ဖြင့်၊ တုယယံတွာ၊
နှိုင်းချိန်၍၊ ပဝရံ မြတ်သော၊ ဓမ္မံ တရားတော်ကို၊ ဒေသယိ၊ ဟောတော်မူ၏၊
အနန္တဇိနသံသရံ၊ အဆုံးမရှိသောအောင်ခြင်း၏ကျင်သည်ရာဖြစ်တော်မူ
သော၊ သယောမဟာဝီရော၊ ထိုမြတ်စွာထုရားသည်၊ ကဒါပိ၊ ရံခါ၊ စတုသစ္စ
ပယဉ္ဇိ၊ ကံ၊ သစ္စာလေးပါးနှင့်စပ်သော၊ မရရံဓမ္မံ၊ ကောင်းမြတ်သောတရား
တော်ကို၊ ဒေသေကိ၊ ဟောတော်မူ၏၊ အာဒိမဇ္ဈန္တယောဘဏံ၊ အစအ
ထယ်အဆုံး၌ ကောင်းမြတ်သော၊ တံဓမ္မဝရံ၊ ထိုတရားတော်ဖြစ်ကို၊
သုတ္တု၊ နာနာရ၍၊ ပါဏသတသဟသမ္ဘိကနံ၊ တစ်ဆယ့်နှစ်ထောင်နှစ်အား
ဓမ္မာဘိသယော၊ သစ္စာလေးပါးကိုသိခြင်းသည်၊ အဟု၊ ဖြစ်၏၊ တဒါ၊ ထို
အခါ၌၊ တုဒိ၊ မြေသည်၊ နန္ဒာဒိတာ၊ ဝဲတင်ထင်၏၊ ပယောဓရာ၊ ရိုးတို့သည်၊
ဂဇ္ဇိံသု၊ ထက်ကြိုးကုန်၏၊ ဒေဝဗြဟ္မနုရာသုရာ၊ နတ်ဗြဟ္မာလူအသုရာတို့
သည်၊ သာရကာရံ၊ ကောင်းပြီးကို၊ ဝေဇ္ဇိံသု၊ ဖြစ်စေကုန်၏၊ ကာဠုဒါယိကော
ကရုဏာရှိတော်မူသော၊ သတ္ထု၊ မြတ်စွာထုရားသည်၊ အဟော၊ ဩော်အံ
ဩက္ခယံရှိစွာ၊ သဒ္ဓန္ဓုဒေသနာ၊ သူတော်ကောင်းတရားကိုဟောခြင်းသည်၊
အဟော၊ ဩော်အံဩက္ခယံရှိစွာ၊ ဇိနာ၊ မြတ်စွာထုရားသည်၊ ဘဝသမုဒ္ဓိ၊
ဘဝတည်းဟူသောသမုဒ္ဓရာ၌၊ နိရုဒ္ဓေ၊ နှင်ကုန်သောသတ္တဝါတို့ကို၊ ဥဒ္ဓရံ၊
လျက်တော်မူခြင်းသည်၊ အဟော၊ ဩော်အံဩက္ခယံရှိစွာ၊ ဧဝံ၊ ဤသို့၊
သနရာမရုဗြဟ္မသု၊ လူနှင့် ကကွသောနတ်ဗြဟ္မာတို့သည်၊ ပဝေဒေတေသု

နှစ် သက်ခြင်းဖြစ်လတ်ကုန်သော်၊ ဇိနော၊ မြတ်စွာထုရားသည်၊ ကုထပုသာဒ
ကာနတ္တံ၊ ဆွေတော်မျိုးတော်ကို ကြည်စေတတ်သော ရဟန်းတို့ထက် မြတ်
သော၊ သာဝကံ၊ သာဝကကို၊ ဝန္တုယိတွာ၊ မြီးမွမ်းတော်၍၊ တဒါ၊ ထိုအခါ၌
အဟံ၊ ငါသည်၊ ဟံ သာဝတိယံ၊ ဟံ သာဝတီပြည်၌၊ အမစ္စကုလော၊ အမတ်
မျိုး၌၊ ဇာတော၊ ဖြစ်သည်၊ အဟုံ၊ ဖြစ်ပြီ၊ ပါသာဒိကော၊ ကြည်ညိုတွယ်ရှိ၏၊
ဒဿနိယော၊ ရှုချင်တွယ်ရှိ၏၊ ပဟုတ ခနဥတ္တဝါ၊ များသော ဥတ္တဝါပါးရှိ၏၊
အဟံ၊ ငါသည်၊ ဟံ သာရာဇံ၊ ဟံ သအာရံသျှံ၊ ဥပစ္စ၊ ကပ်၍၊ တံတထာဂတံ၊
ထိုမြတ်စွာထုရားကို၊ ဝန္တုတွာ၊ ရှိခိုး၍၊ မရနံ၊ ချိုမြိန်စွာသော၊ ဝမ္မံ၊ တရား
တော်ကို၊ သုဇာတိတွာ၊ နာရ၍၊ တာဒိနော၊ မြတ်စွာ ထုရားအား၊ ကာရံ၊
ပူဇော်သက္ကာရကို၊ ကတွာစ၊ ပြု၍လည်း၊ အဟံ၊ ငါသည်၊ ပါဒမူလော၊
ခြေရင်း၌၊ နိပစ္စ၊ ဝတ်၍၊ ဣဝံဝစနံ၊ ဤစကားကို၊ အဗြဟံ၊ သျှောက်ပြီ၊ ရနေ၊
မြတ်စွာထုရား၊ တယာ၊ အရှင် ထုရားသည်၊ ယော၊ အကြင် ရဟန်းကို၊
ကုထပု သာဒ ကာနတ္တံ၊ ဆွေတော် မျိုးတော်ကို ကြည်စေ တတ်သော
ရဟန်းတို့တွင် အမြတ်ဟူ၍၊ သန္တုတော၊ မြီးမွမ်းတော် မူအပ်ပြီ၊ မဟာ
ဝိနု၊ မြတ်စွာထုရား၊ အဟံ၊ ငါသည်၊ ဗုဒ္ဓ သေဋ္ဌဿ၊ မြတ်စွာ ထုရား၏၊
သာသနေ၊ သာသနာတော်၌၊ တာဒိနော၊ ထိုရဟန်း ကဲ့သို့ ဖြစ်ခြင်း၏၊
တဒါ၊ ထိုအခါ၌၊ မဟာ ကာရုဒါယိကော၊ မြတ်စွာ ထုရားသည်၊ ဝံ၊ ငါ
ကို၊ အမတေန၊ အမြှောက်မြောင်း၊ သိဉ္စန္ဒောဝ၊ သွန်းထောင်း၍ သာသျှင်၊
ဗုတ္တံ၊ သွေးသား၊ အလောလ၊ သက်သာရာရသော၊ ဥတ္တိဋ္ဌ၊ ရပ်ထော၊ တေ
မနေ၊ ရထံ၊ ဤနှလုံးအလိုကို၊ လစ္စယိ၊ ရလတ္တံ၊ ဇိနော၊ ငါထုရား၌၊ ကာရံ၊
ပူဇော်သက္ကာရကို၊ ကတွာ၊ န ပြု၍၊ ဝိဖလော၊ ကင်းသော အကျိုးရှိသည်၊
ကထံနာမယိ သာ၊ အယုံဖြစ်ရအံ့နည်း၊ ဣတော၊ ဤတန္တုကန္တုမှ၊ သထ
သဟာထကဋ္ဌေ၊ ကန္တုတထိန်းကပ်၍၊ ဩက္ကာကကုထသန္တုဝေါ၊ တတိ
ယဩက္ကာက အမျိုး၌ဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ ဂေါတမောနာမ၊
ဂေါတမအမည်ရှိသော၊ သတ္တာ၊ မြတ်စွာထုရားသည်၊ လောကော၊ လောက၌၊
ဘဝိသာကိ၊ ဖြစ်လတ္တံ့၊ တဿ၊ ထိုဂေါတမမြတ်စွာထုရား၏၊ ဝေဗ္ဗေသု၊ ဆယ်
ပါးသောတရားတို့၌၊ ဒါယောဒေါ၊ အမွေခံသည်၊ ဩရသော၊ ရင်၌ဖြစ်သော
သားသည်၊ ဓမ္မနိဇ္ဈိတော၊ တရားသည်ဖန်ဆင်းအပ်သည်၊ ဟုတွာ၊ ဖြစ်၍၊
နာမေန၊ အမည်အားဖြင့်၊ ဥဒါယိနာမ၊ ဥဒါယိအမည်ရှိသော၊ သတ္ထု၊ သာဝ
ကော၊ ထုရားတပည့်သားသည်၊ ပောဿတိ၊ ဖြစ်လတ္တံ့၊ သုတွာ၊ ကြား၍၊
ရဒိဒကာ၊ ဝမ်းမြောက် သည်၊ ဟုတွာ၊ ဖြစ်၍၊ ယာဝဇီဝံ၊ အသက်ထက်ဆုံး၊

တံဒါ၊ ထိုအခါ၌၊ ဇိနံ၊ မာဂ်ငါးပါးကိုးအောင်တော်မူတတ်သော၊ ဝိနာယကံ၊
 မြတ်စွာဘုရားကို၊ မေတ္တုစိတ္တော၊ မေတ္တုစိတ်ရှိသည်ဖြစ်၍၊ ပစ္စယေဟိ၊
 ပစ္စည်းတို့ဖြင့်၊ ပရိစရိံ၊ လုပ်ကျွေးပြီး၊ တေနကမ္မဝိပါကေနစ၊ ထိုကံ၏
 အကျိုးကြောင့် လည်းကောင်း၊ စေတနာပဏိဋိဟိစ၊ စေတနာ ဆုတောင်း
 ခြင်းတို့ကြောင့် လည်းကောင်း၊ မာနုသံဒေဟံ၊ လူ၏ကိုယ်ကို၊ ဇဟိတွာ၊
 စွန့်၍၊ တာဝတိံသံ၊ တာဝတိံသာနတ်ပြည်သို့၊ အဟံ၊ ဝါသည်၊ အဂန္တိံ၊
 သွားပြီ၊ ဒေါနိဇ္ဈဒါနိယသုအခါ၌၊ ပစ္ဆိမေဝဘဝေ၊ အဆုံးစွန်သောဘဝ၌
 လည်း၊ ရုဇ္ဈေ၊ နှလုံးမွေ့လျော်ဘွယ်ကောင်းသော၊ ကင်္ဂိလဝတ္တဝေ၊ ကင်္ဂိလ
 ဝတ်ပြည်၌၊ သုဒ္ဓေါဒနမဟိပဝေ၊ သုဒ္ဓေါဒနမင်းကြီး၏၊ အမေဇ္ဇကုလေ၊
 အမတ်မျိုး၌၊ ဇာတော၊ ဖြစ်၏၊ တဒါ၊ ထိုအခါ၌၊ သိဒ္ဓတ္ထော၊ သိဒ္ဓတ်မင်း
 သားသည်၊ ရုဇ္ဈေ၊ နှလုံးမွေ့လျော်ဘွယ်ကောင်းသော၊ လုမ္ဗနိကာနနေ၊ လုမ္ဗနိ
 အမည်ရှိသောအင်ကြင်းတော၌၊ သဗ္ဗဘောကဿ၊ ခပ်ထိမ်းသောလောက
 ၏၊ ဟိဘာယစ၊ အစီးအပွားအလို့ငှါလည်းကောင်း၊ သုခါယစ၊ ချမ်းသာ
 ခြင်းငှါလည်းကောင်း၊ နရာသဘော၊ ယေဝကျားမြတ်သည်၊ အဇာယိ ဖွား
 တော်မူ၏၊ ဟိဒဟေစ၊ ထိုနေ့၌ငင်လျှင်၊ အထံ၊ ဝါသည်၊ ဇာတော၊ ဖွား
 ၏၊ ဘေနေဝ၊ ထိုသိဒ္ဓတ်မင်းသားနှင့်သာလျှင်၊ သဟ၊ တကွ၊ ဝဇ္ဇိတော၊
 ကြိုဦးခြင်းသို့ရောက်၏၊ ဝိယော၊ ချစ်အပ်သော၊ သဟာယော၊ အဆွေခင်
 ဝန်းတည်း၊ ဒယိတော၊ သနားအပ်၏၊ ဝိယတ္တော၊ ထင်သောပညာရှိ၏၊ နိတိ
 ကောဝိဒေါ၊ နိတိကျမ်း၌လိမ္မာ၏၊ ဝယာသာ၊ အရွယ်အားဖြင့်၊ ကောနကိ
 သော၊ နှစ်ဆဲ နှစ်နှစ်သားရှိသေးလျက်၊ အဂါမုတော၊ အိမ်မှ၊ နိက္ခမိတွာ၊
 ထွက်၍၊ ဆဗဿာနိ၊ ခြောက်နှစ်တို့ပတ်လုံး၊ ဝိနိမေတွာ၊ လှန်၍၊ ဝိနာယ
 ကော၊ လူတို့ကို ဗြာဟ္မနိယျိဆောင်ထော်မူတတ်သော၊ ဗုဒ္ဓေါ၊ မြတ်စွာဘုရား
 သည်၊ အာသိ၊ ဖြစ်တော်မူ၏၊ သသေနကံ၊ ခပ်သည်နှင့် တကွသော၊
 မာဂ်၊ မာဂ်မင်းကို၊ ဇေတွာ၊ အောင်တော်မူ၍၊ အာသဝေ၊ အာသဝေတို့ကို၊
 ဝေပယိတွာ၊ နာကုန်စေ၍၊ ဘဝတ္ထဝံ၊ ဘဝတည်းဟူသောမဟာသမုဒ္ဓရာကို
 တရိတွာ၊ နာကူးတော်မူ၍၊ သဒေဝကော၊ နတ်နှင့်တကွသောလောက၌၊ ဗုဒ္ဓေါ၊
 မြတ်စွာဘုရားသည်၊ အာသိ၊ ဖြစ်တော်မူ၏၊ ဣသိပတနံ၊ ဣသိပတန
 အမည်ရှိသောကောသို၊ ဝတံာနု၊ ကြွတော်မူ၍၊ ပဉ္စဂဂ္ဂိယေ၊ ပဉ္စဂဂ္ဂိတို့ကို၊
 ဝိနေတွာ၊ ဆုံးမတော်မူ၍၊ တာတော၊ ထိုနောင်မှ၊ ဘဂဝါ မြတ်စွာဘုရားသည်
 တဟိံတဟိံ၊ ထိုထိုအမျှင်သို့၊ ဝတံာ ပတံာ၊ ကြွတော်မူ၍ ကြွတော်မူ၍၊
 ဝိနေသိ၊ ဆုံးမတော်မူ၏၊ ဝေနေယျေ၊ ဆုံးမထိုက်သောသတ္တဝါတို့ကို၊

ဝိနေန္တောဆုံးမတော်မူသော၊ သော၊ ထိုမြတ်စွာဘုရားသည်၊ သဒေကော၊
နတ်နှင့်တကွ၊ သာလူ၊ နိ၊ သံဂဏ္ဍန္တော၊ ငြိုးဖြောင့်တော်မူလျက်၊ မဂဓေ၊ မဂဓ
တိုင်း၌၊ ဝိရိ၊ ရာဇပြုတ်ပြည်သို့၊ ဥပေစ္စ၊ ကပ်၍၊ တဒါ၊ ထိုအခါ၌၊ ဇိနော၊ မြတ်
စွာဘုရားသည် ဝိဟရိ၊ နေတော်မူပြီ။ တဒါ၊ ထိုအခါ၌၊ သုဒ္ဓေါဒနန၊ သုဒ္ဓေါ
ဒနအမည်ရှိသော၊ ဘူဝိပတိနာ၊ မင်းကြီးသည်၊ ပေသိတော၊ စေခိုင်းအပ်
သော၊ အတံ၊ ငါသည်၊ ဝတ္တံ၊ သွား၍၊ ဒသဗလံ၊ မြတ်စွာဘုရားကို၊ နိသွာ၊ မြင်
၍၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ အရဟတာ၊ ရဟန္တာသည်၊ အဟံ၊ ဖြစ်ပြီ။ တဒါ၊ ထိုအ
ခါ၌၊ မဟေသိ၊ မြတ်စွာဘုရားကို၊ ယာပိတွာ၊ တောင်းပန်၍၊ ကဝိလသဂ္ဂယံ၊
ကဝိလဝတ်ပြုသို့၊ ပါပယိ၊ ပင့်ဆောင်ပြီ၊ တတောတဒါကာထေ၊ ထိုအခါ၌
အဟံ၊ ငါသည်၊ ဝုရာ၊ ရှေးဦးစွာ၊ ဝတ္တံ၊ သွား၍၊ မဟာဂုလံ၊ များမြတ်သော
ဆွေတော်မျိုးတော်ကို၊ ပသာဒယိ၊ ကြည်စေပြီ။ ဇိနော၊ မြတ်စွာဘုရား
သည်၊ တသ္မိံ၊ ရှေးက၊ ထိုဆွေတော် မျိုးတော်ကို ကြည်စေသော ဂုဏ်၌၊
တုဗ္ဗော၊ နှစ်သက်သည်ဖြစ်၍၊ မံ၊ ငါ့ကို၊ မဟာပရိသာယ၊ ကြီးစွာသောပရိ
သတ်၌၊ သေဝိနာယနကာ၊ ထိုမြတ်စွာဘုရားသည်၊ ကုလပသာဒကာနတ္တံ၊
ဆွေတော်မျိုးတော်ကိုကြည်စေသောရဟန်းတို့တွင်အမြတ်ဟူ၍၊ ပညပေ
သိ၊ ထားတော်မူ၏။ မသ္မံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ အနာ
သဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဟရ၊ မိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာ
ခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသောလာခြင်းသည်၊ (ပ)၊ သဒသ
နံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ ထေးပါးကုန်သော
ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကိုထည်းကောင်း၊ (ပ)၊ သဒသနံ၊ အဆုံးအမ
တော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်
တော်ရှိသော၊ ကာဠုဒါယိထေရော၊ ကာဠုဒါယိမထေရ်သည်၊ ဣမာဂါထာ
ယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣဒိနာ
နုတ္တမေန၊ ဤသို့သော အစဉ်ဖြင့်၊ ကာဠုဒါယိတ္ထေရသေ၊ ကာဠုဒါယိ
မထေရ်၏ဆဋ္ဌံ၊ ခြောက်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊
ပြီးပြီ။

သဗ္ဗဓမ္မသုခင်သိမ်းသောတရားတို့၌၊ စက္ခုမာ၊ စက္ခုငါးပါး ရှိတော်မူ
သော၊ နာယကော၊ သတ္တပါတို့ကိုနိဗ္ဗာန်သို့ဆောင်တော်မူတတ်သော၊ ပရု

ရတ္တရောနာမ၊ ပဒုမုတ္တရ အမည်တော် ရှိသော၊ ဇိနော၊ မြတ်စွာဘုရား
သည်၊ ဣတော၊ ဤဘဒ္ဒကမ္ဘာမှ၊ သတသဟသဒိကပ္ပေ၊ ကမ္ဘာတစ်သိန်း
ထက်၌၊ ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏။ ။ ထေရ်တော်၊ မြတ်စွာ ဘုရားသည်၊
ကိပ္ပိ၊ အချို့သောသူကို၊ သရထဂမနေ၊ သရဏဂုံ၌၊ နိဝေသေသိ၊ တည်စေ
တော်မူ၏။ ကိပ္ပိ၊ အချို့သောသူကို၊ သိထေ၊ သိသ၌၊ နိဝေသေသိ၊ တည်
စေတော်မူ၏။ ကိပ္ပိ၊ အချို့သောသူကို၊ ဒသ ကမ္မ ပထုတ္တမေ၊ ဆယ်ပါး
သောကမ္မ ပထတရားမြတ်၌၊ နိဝေသေသိ၊ တည်စေတော်မူ၏။ ။ သော
ဝိရော၊ ထိုမြတ်စွာဘုရားသည်၊ ကသသိ၊ အချို့သော သူအား၊ သာမည
ပထမုတ္တမံ၊ မြတ်သောသာမညဖိုလ်ကို၊ ဒေတိ၊ ပေးတော်မူ၏။ ကသသိ၊
အချို့သော သူအား၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ သမာပတ္တံ၊ သမာပတ်တို့
ကို၊ ဒေတိ၊ ပေးတော်မူ၏။ တထာ၊ ထိုကုန်ပါး၊ ကသသိ၊ အချို့သောသူ
အား၊ တိသသာဝိဇ္ဇာ၊ ဆုံးပါးကုန်သောဝိဇ္ဇာတို့ကို၊ ပဇ္ဇေတိ၊ ပေးတော်
မူ၏။ ။ နရုဏမော၊ မြတ်စွာဘုရားသည်၊ ကိပ္ပိသတ္တံ၊ တရုတ်ယောက်
သောသတ္တဝါကို၊ သဗ္ဗဘိညေသု၊ ရောက်ပါးသောအဘိညာဉ်တို့၌၊ ယော
ဇေတိ၊ ဟည့်စေ၏။ သောနာယော၊ ထိုမြတ်စွာဘုရားသည်၊ ကသသိ၊ အချို့
သောသူအား၊ စတသောပဋိသန္တိဒါ၊ စေးပါးသောပဋိသန္တိဒါတို့ကို၊ ဒေ
တိ၊ ပေးတော်မူ၏။ ။ သော၊ ထိုမြတ်စွာဘုရားသည်၊ အသင်္ချေယုတ္တိ၊ မရေ
တွက်နိုင်သည့်ဆည်းဖြစ်သော၊ ဗောဓေနယျံ၊ ကျွန်ုပ်တို့တို့သောပစ္စိ၊ သတ္တ
ဝါကို၊ ဒိသ္မာ၊ မြင်၍၊ ဝေဏန၊ တာဏ ညှင်းဖြင့်၊ ဥပဂတ္တိ၊ နှစ်၍၊ နုသောရထံ
မြတ်စွာဘုရားသည်၊ ပဇ္ဇံ၊ သတ္တဝါအပေါင်းကို၊ ဝိနေတိ၊ ဆုံးမ၏။ တဒါ၊ ထို
အခါ၌၊ အဟံ၊ ငါသည်၊ ဟံသာဝကံယံ၊ ဟံသာဝကံပြည်၌၊ ပြာဟူဏ
အ ဟံဇော၊ ပုဏ္ဏား၏သားသည်၊ အဒ ဘာသိ၊ ဖြစ်ပြီ၊ သဗ္ဗဝေဒါနံ၊ အလုံးစုံ
ကုန်စားပစ္စည်းတို့၏ပါရဂူကမ်းတဖက်သို့ချေ၏။ ဝေယျာကရဏသဗ္ဗ
တော၊ ဗျာကရိုက်ကျမ်းကတ်၏ဟုသရိုက်အပ်၏။ နိရုတ္တိယံစ၊ ဝိပြုတ်၌
သည်၊ ကုသသော၊ လိမ္မာ၏။ နိဝဿုဋ္ဌိပိ သာရဒေါ၊ အဘိဝန်ကျမ်း၌၊ ရှား
ခြင်းကင်း၏၊ ပဒကော၊ နာမ်နှင့်အာချတ်နိပါတ်ဥပသင်္ဂဟလေးဖြား၌လိမ္မာ
၏၊ ကောဠုဘဝိဒု၊ အသင်္ဂဟကျမ်းကိုသိ၏၊ သန္ဓေ၊ ဝိဝိတိကောဝိဇော၊ သန္ဓေ
ဝိဝိတိကျမ်း၌လိမ္မာ၏။ ။ ဇေတိဟာရံ၊ ခြေကြောင်းခရီးကို၊ ဝိဝေဒံ၊ ဖြည့်
ထည်သည်ရှိသော်၊ အဟံ၊ ငါသည်၊ ဟံသာရာမံ၊ ဟံသာရံသို့ဥပေစ္စ၊ ကပ်
၍၊ ဝရဒံ၊ မြတ်သောနိဗ္ဗာန်ကိုပေးတော်မူကတ်သော၊ သေဋ္ဌံ၊ မြတ်သော၊
မယာဇနုပုဂ္ဂိုလ်၊ လူများအပေါင်းမြီရံသည်ကို၊ အဒ္ဓသံ၊ မြင်ပြီ၊ ။ ဝိရဇံ၊

ကင်းသော မြဲရှိသော၊ ခွဲ၊ တရားကို၊ ဒေသေန္တံ၊ ဟောတော် မူတတ်
သောမြတ်စွာဘုရားကို၊ ပဗ္ဗနိကမတိ၊ ဆန္ဒ၊ သျှင်တက် ကိုအလိုရှိ သည်ဖြစ်၍
အဟံ၊ ဝါသညံ၊ ဥပေတွာ၊ ကပ်၍၊ တဿ၊ ထိုမြတ်စွာဘုရား၏၊ ကထု၊ တံ၊
ကောင်းခြင်းရှိသော၊ ဝိမထံ၊ အညစ်အကြေးကင်းသော စကားတော်ကို၊
အဟံ၊ ဝါသညံ၊ သုတွာ၊ ကြား၍၊ တဿ၊ မုနိနော၊ ထိုမြတ်စွာဘုရား၏၊
ပုနုရတ္ထံ၊ အထပ်ထပ်ဆိုအပ်သော၊ ဗျာဟတံဝါ၊ စကားတော်ကိုထည်း
ကောင်း၊ အသတ္ထံ၊ အနက်မဲ့သော၊ ဗျာဟတံဝါ၊ စကားတော်ကိုထည်း
ကောင်း၊ နိရုတ္တကံ၊ အကျိုးမရှိသော၊ ဗျာဟတံဝါ၊ စကားတော်ကိုထည်း
ကောင်း၊ နိဗ္ဗသံ၊ မမြင်၊ တတော၊ ထိုကြောင့်၊ အဟံ၊ ဝါသညံ၊ ပဗ္ဗဇိတော၊
မုနိနံ၊ နှစ်ရေနေဝ၊ မကြာမြင့်သည့် သာယျင်ဖြစ်သော၊ ကာလေန၊
အခါ၌၊ သဗ္ဗသက္ကဝိ သာရဓေါ၊ ခပ်ထိမ်းသော ကျမ်း၌ ရှိ၍ ခြင်းကင်း၏၊ ဗုဒ္ဓ
ဝစားန၊ မြတ်စွာဘုရားစကားတော်၌၊ နိဂုဏော၊ ထိမ်မွေ့၏၊ ဂုဏသုဗ္ဗတော၊
ဂုဏ်ရှိ၏ဟု သမုတ်အပ်သည်၊ အဟောထိံ၊ ဖြစ်ပြီ၊ တဒါ၊ ထိုအခါ၌၊
သုဗျန္တနာ၊ ကောင်းသော သဒ္ဓါရှိကုန်သော၊ စတသေဝဂါတာယော၊ လေးခု
သေဝဂါတာတို့ကို၊ ပန္တယိတွာ၊ ဖွဲ့၍၊ တိလောကဂ္ဂံ၊ မြတ်စွာဘုရားကို၊
သန္တဝိတွာ၊ ခြီးမွမ်း၍၊ ဒိန္နဒိန္နော၊ နေ့တိုင်းနေ့တိုင်း၊ ဒေသယိသံ၊ ဝေဝါပြီ၊
မဟာဝိရော၊ မြတ်စွာဘုရားသည်၊ ဝိရတ္ထော၊ တပ်ခြင်းကင်းသည်၊ အာထိံ၊
ဖြစ်ပြီ၊ သဘယော၊ ကြောက်ဖွယ်သော၊ သံသာရေ၊ သံသရာ၌၊ ဝသံဝသန္တော၊
နေထွက်၊ ကရုဏာယ၊ ချမ်းသာကိုဖြစ်တတ်သော ကရုဏာတော်ကြောင့်၊
နနိဗ္ဗာယိ၊ ကိုယ်တော်မငြိမ်း၊ တထော၊ ထိုကြောင့်၊ မုနံ၊ မြတ်စွာဘုရား
သည်၊ ကာရုဏိကော၊ ကရုဏာရှိသော သူတို့ထက်မြတ်တော်မူ၏၊
ယောသတ္ထော၊ အကြင်ဘုရားလောင်းသတ္တဝါသည်၊ ပုထုဇ္ဇနောဝ၊ ပုထုဇဉ်
ဖြစ်ထွက်လျှင်၊ ကိလေသဝသော၊ ကိလေသာ၏အလိုသည်၊ နအဟံ၊ မဖြစ်၊
သမ္ပဇာနော၊ အဆင်အခြင်ရှိ၏၊ သတိယုတ္တော၊ သတိနှင့်ယှဉ်၏၊ တသ္မာ၊ ထို
ကြောင့်-သော၊ ထိုမြတ်စွာဘုရားကို၊ အဝိန္နိယော၊ မကြံနိုင်၊ ဣဝံ၊
အကြင်မြတ်စွာဘုရား၏၊ အာသယပတာနိ၊ အလိုသို့ရောက်ကုန်သော၊ ဗုဒ္ဓ
ထာနံ၊ အားနည်းကုန်သော၊ ဣမမဇ္ဇမာနိကိလေသာနိ၊ ဤကိလေသာတို့ကို၊
ဥာဏဂ္ဂိယရိဒဗ္ဗာနိ၊ မဂ်ဥာဏ်မီးဖြင့်တိုက်အပ်ကုန်ပြီ၊ အပ္ပုတံ၊ မဖြစ်တူ မြဲ
သော၊ သုဘံ၊ အကြားအမြင်သည်၊ နဝိယိ၊ မကုန်နိုင်၊ ယော၊ အကြင်
ဘုရားလောင်းသည်၊ သဗ္ဗလောကဿ၊ ခပ်ထိမ်းသော လောက၏၊ ဂရု၊
ဆရာတည်း၊ ယဿ၊ အကြင်မြတ်စွာဘုရားအား၊ လောကော၊ လောက၌၊

တထာ၊ ထိုအခြင်းအရာဖြင့်၊ ဂရု၊ ဆရာမည်၏။ တထာပိ၊ ထိုကြောင့်လည်း
 လောကာစရိယော၊ လောကဏိဝရာမည်၏။ တထာ၊ ထိုသူသို့၊ အနုဝတ္ထ
 ကော၊ အလှလိုက်တတ်၏။ ဇေမာဒိဟိ၊ ဤသို့အစရှိသည်တို့ဖြင့်၊ သမ္ပန္နံ
 မြတ်စွာဘုရားကို၊ ကိတ္တယံ၊ ပြီးပွင်းသျှက်၊ ဓမ္မဒေသနံ၊ ကရားဒေသနာတော်
 ကို၊ ယာဝဇိဝံ၊ အသက်ထက်ဆုံး၊ ကရိတွာနု၊ ပြု၍၊ တတော၊ ထိုဘဝမှ၊
 စုတော၊ စုတေသည်ရှိသော်၊ သတ္တံ၊ နတ်ပြည်သို့၊ ဝတော၊ သွားရ၏။ ၊
 ဣတော၊ ဤအဗ္ဗကတ္တဝါဒ၊ သကသဟာသောကပေ၊ ကတ္တဝါဒသိန်းထက်၌၊
 သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ အဘိကိတ္တယံ၊ ပြီးပွင်းပြီ၊ တတော၊ ထိုအခါမှာ၊
 ဗာဘုဘိ၊ စ၍၊ ဒုဂ္ဂဘိ၊ ဒုဂ္ဂတိကို၊ နာဘိဇာနာမိ၊ မသိစာဘူး၊ ဣဒံပလံ၊ ဤအကျိုး
 သည်၊ ကိတ္တနာယ၊ ပြီးပွင်းခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ဇေဝရန္တံ၊ နတ်မင်း
 ၏အဖြစ်ကိုလည်းကောင်း၊ ကဗ္ဗနုဗ္ဗိယံ၊ ရွတ်ဆိုသဘွယ်ဖြစ်သော၊ မဟာ
 ရန္တံ၊ မြတ်သောလူမင်း၏အဖြစ်ကိုလည်းကောင်း၊ ပါဒေသိ၊ ပြီးစေပြီ၊ စက္က
 ဝတ္ထိမဟာရန္တံ၊ စကြာမင်း၏အဖြစ်ကို၊ ဗဟုသော၊ များသောအားဖြင့်၊ အဟံ၊
 ဝါသည်၊ အနုဘဝိ၊ ခံစားပြီ၊ ဇေဝတ္ထံ၊ နတ်၌ဖြစ်သော၊ အထ၊ ထံ၊ မြို့၊ မာနု
 သံ၊ လူ၌ဖြစ်သော၊ ဒုဝေသာဝေ၊ နှစ်ပါးသောဘဝ၌၊ ပဇာယာမိ၊ ဖြစ်ရ၏၊ အညံ
 ဝတိ၊ တပါးသောဝတိကို၊ နာဘိဇာနာမိ၊ မသိစာဘူး၊ ဣဒံပလံ၊ ဤအကျိုး
 သည်၊ ကိတ္တနာယ၊ ပြီးပွင်းခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ဇတ္ထပေစာမင်း
 မျိုး၌ လည်းကောင်း၊ အထ၊ ထိုမှတပါး၊ ဗြာဟ္မဇောစ၊ ပုဂ္ဂိုလ်မျိုး၌လည်း
 ကောင်း၊ ဒုဝေသာဝေ၊ နှစ်ပါးသောအမျိုး၌၊ ပဇာယာမိ၊ ဖြစ်ရ၏၊ နိစေတုထေ၊
 ယုတ်နိဗ္ဗံသောအမျိုးတို့ကို၊ နာဇာနာမိ၊ မသိစာဘူး၊ ဣဒံပလံ၊ ဤအကျိုး
 သည်၊ ကိတ္တနာယ၊ ပြီးပွင်းခြင်း၏၊ ပလံ၊ အကျိုးတည်း၊ ပဗ္ဗိမေစာဝေ
 အဆုံးစွန်သောဘဝ၌လည်း၊ ဒါနိဣဒါနိ၊ ယခုအခါ၌၊ ဝိရိဗ္ဗဇပုရုတ္တမေ၊ ရ၊ ဇ
 ငြိုဟ်ပြည်မြတ်၌၊ ဝိဗ္ဗိသာရဿ၊ ဝိဗ္ဗိသာရအမည်ရှိသော၊ ရညော၊ မင်း၏၊
 ပုဂ္ဂိုလ်၊ သားဖြစ်သော၊ နာမေန၊ အမည်အားဖြင့်၊ အဟံ၊ ဝါသည်၊ အဘယော
 အဘယအမည်ရှိသည်၊ ဟုတွာ၊ ဖြစ်၍၊ ပါပဝိတ္တဝသံ၊ ယုတ်မာသော
 အဆွေဝင်ပွန်းအလိုသို့၊ ဝတံ၊ လိုက်၍၊ နာရုပုတ္တေန၊ နာရု၏သားဖြစ်သော၊
 နိဂဗ္ဗေန၊ နိဂဗ္ဗသည်၊ ဝေထိတော၊ စေအပ်သည်ဖြစ်၍၊ ဝိမောဟံ
 တော၊ မိုက်အပ်သည်ဖြစ်၍၊ ဗုဒ္ဓသေဋ္ဌံ၊ တုရားမြတ်သို့၊ အဟံ၊ ဝါသည်၊ ဥဇ္ဇေစ
 ကင်၍၊ နိပုဏံ၊ သိမ်မွေ့သော၊ ပဋ္ဌံ၊ ပြာသာနာကို၊ ဗျာကရဏုတ္တမံ၊ မြတ်သော
 အဖြေကို၊ သုတွာ၊ နာရ၍၊ ပဗ္ဗဇိတွာနု၊ ရဟန်းပြု၍၊ နမိရံ၊ မကြာမြင့်မီ၊ အရ
 ဟတ္တံ၊ အရဟတ္တဖိုလ်သို့၊ အပါဏံ၊ ရောက်ပြီး၊ ဇိနဝရံ၊ တုရားမြတ်ကို၊ ကိတ္တ

ယိတွာ၊ ပြီးမှမ်း၍၊ သဗ္ဗဒါ၊ အခါခပ်သိမ်း၊ ကိတ္တိတော၊ ပြီးမှမ်းသည်၊ ဟောပိ၊
 ဖြစ်၏။ သုဂန္ဓဒေဟဝဒနော၊ ကောင်းသောရန်ရှိသောကိုယ်ကောင်းသော
 ရန်ရှိသောခံတွင်းရှိ၏။ သုခသမပိဒတော၊ ချမ်းသာနှင့်ပြည့်စုံသည်၊ အာထိံ၊
 ဖြစ်ပြီ။ တဿကမ္မဿ၊ ထိုကံ၏၊ ဝါဟဿ၊ အစွမ်းကြောင့်၊ တိက္ခဟာ
 သထဟာပညော၊ ထက်သောပညာ ရှင်သော ပညာလျှင်သောပညာ ရှိ၏။
 မဟာပညော၊ ကြီးသောပညာရှိ၏။ တထေဝ၊ ထိုအတူလည်း၊ အဟံ၊ ငါသည်
 ဝိဝိတ္တပဋိဘာနော၊ ဆန်းကြယ်သောလျှင်သောပညာရှိ၏။ အဟံ၊ ငါသည်
 ဇေရုတ္တရံ၊ ပရုရုတ္တရအမည်တော်ရှိသော၊ အသမံ၊ အတုမရှိသော၊ သယ ဗြူ
 မြတ်စွာ၊ သုရားကို၊ ပသန္ဓိဗိက္ခော၊ ကြည်ညိုသောစိတ်ရှိသည်ဖြစ်၍၊ အဘိတ္တု
 နံတွာ၊ ပြီးမှမ်း၍၊ တဿ၊ ထိုကံ၏၊ ဗထေန၊ အစွမ်းကြောင့်၊ သတသဟဿာ
 နိ၊ တထိန်းမျှလက်ကုန်သော၊ ကပ္ပာနိ၊ ကပ်တို့ပတ်လုံး၊ အပါယတုမိံ၊ အ
 ပါယ်ဘုံသို့၊ နဂစ္ဆိမဿ၊ ရ၊ ဣတ္ထံ၊ ငါသည်၊ ကိလေသာ၊ ကိလေသာ
 တို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိဘရာမိ၊ နေရ၏။ မေ၊
 ငါ၏။ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော
 လာခြင်းတည်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။
 စာသေသာ၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို လည်း
 ကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊
 ဤသို့လျှင်၊ အာယာသ္မာ၊ ရှည်သောသက်တော်ရှိသော၊ အတယောထေရော၊
 အဘယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အတဝသိတ္ထံ၊
 ရွတ်ဆိုတတ်မူပြီ။ ဣတိဣမိနာအနုက္ကမေန၊ ဤသို့သောသဒ္ဓါအစဉ်အနက်
 အစဉ်ဖြင့်၊ အဘယဗျေရဿ၊ အဘယမထေရ်၏။ သတ္တမံ၊ ခုနစ်ခုမြောက်
 သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။

၅၅-ဘဒ္ဒိယဝဂ်-၅၅၀-ထောမသင်္ခယဗျေရအပဒါနံ

ဣမဗြာဗုဒ္ဓကေကပ္ပေ၊ ဤဘုဒ္ဓကပ်၌၊ ဗြာဟ္မဗန္ဓု၊ ပုဂ္ဂိုလ်အမျိုးဖြစ်သော၊
 မဟာယသော၊ များသောအခြံအရံအကျော်အစောရှိသော၊ ဝဒတံ၊ ဆိုတတ်
 သောသုဘိသက်၊ ဝရော၊ မြတ်တော်မူသော၊ နာမေန၊ အမည်အားဖြင့်၊ ကဿ
 ပေါနာမ၊ ကဿပအမည်ရှိသောမြတ်စွာတုရားသည်၊ ဥပုဇ္ဈိ၊ ပွင့်တေဇ်မူ၏။
 တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်လည်းကောင်း၊ စန္ဒနောထေဝ၊ စန္ဒနာသည်
 လည်းကောင်း၊ သာသနော၊ သာသနာတော်၌၊ ပဗ္ဗဇိတွာ၊ ရဟန်းပြု၍၊ အာပါဏ

ကောသိုကံ၊ အသင်္ကေသု၊ သင်္ဂဟိတိ၊ အသင်၊ မြေ၊ တရားတော်ကို၊ သာသနော၊
သာသနာတော်၌၊ ဝုဇ္ဈိယိတွာန၊ ဖြည့်၍၊ တတော၊ ထိုထဝဝှ၊ ရတ၊ ရတေ
ကုန်သော၊ ဥဘော၊ နှစ်သောက်ကုန်သော၊ မယံ၊ ငါ့ကိုသည်၊ သန္တု၊ သိတံ၊
တုသိတာထံသို့၊ ဥပပန္နော၊ ရောက်ကုန်၏၊ ဟတ္ထ၊ ထိုတုသိတာနတ်ပြည်၌၊
ဗိဗ္ဗေတိ၊ နတ်၌ဖြစ်ကုန်သော၊ နစ္စေတိ၊ ကခြင်းတို့ဖြင့်သည်းကောင်း၊ ဝိတေ
တိ၊ သိချင်းတို့ဖြင့်သည်းကောင်း၊ ငါဒိကောတိ၊ တီးမှုတ်ခြင်းတို့ဖြင့်သည်း
ကောင်း၊ ချပါဒိဒသာဟင်္ဂေတိ၊ ချပါရုံအစရှိသောဆယ်ပါးသောအင်္ဂါ
တို့ဖြင့်သည်းကောင်းသောကော၊ ကြွင်းသောနတ်တို့ကို၊ အတိဘောတွာန
လ္လမ်းမိုး၍၊ ယာဝတောယံ၊ အသက်ထက်ဆုံး၊ ဝသိတွာန၊ နေ၍၊ မဟာသုခံ၊
ကြီးစွာသောချမ်းသာကို၊ အနုဘောတွာန၊ ခံစား၍၊ တတော၊ ထိုတုသိတာ
နတ်ပြည်မှ၊ စရိတွာ၊ ရတေ၌၊ စန္ဒနော၊ စန္ဒနတ်သားသည်၊ တံဒဝံ၊ တာဝ
တိ၊ သာနတ်ပြည်သို့၊ ဥပပန္နော၊ ရောက်ကုန်၏၊ အဟံ၊ ငါသည်၊ ကဝိလဝတ္ထု
သို့၊ ကဝိလပတ်ပြည်၌၊ သာကိယတြ၊ ဇာ၊ သာကိယမင်းသားသည်၊ အဇာ
ယိ၊ ဖြစ်ပြီ၊ ယဒါ၊ အကြင်အခါ၌၊ ဥဒါယိထေနေ၊ ဥဒါယိမထေရ်သည်
အဇ္ဈိန္ဒော၊ တိုက်တွန်းအပ်သော၊ သောကနယကော၊ မြတ်စွာဘုရားသည်၊
သက္ကာနံ၊ သာကီဝင်မင်းတို့အား၊ အနုကမ္ဘိယ၊ အစဉ်စောင့်ရှောက်တော်မူ
၍၊ ကဝိသဝ္ဗယံ၊ ကဝိလပတ်ပြည်သို့၊ ဥပပသိ၊ ကပ်၏၊ တဒါ၊ ထိုအခါ၌၊
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏၊ နုရုဏည၊ နော၊ ဂုဏ်တော်ကိုမထိကုန်သော၊ အ
လွန်တက်သောမာနရှိကုန်သော၊ ဝေက္ခယ၊ သာကီဝင်မင်းတို့သည်၊ ဇာတိ
တန္တံ၊ ဇာတိမာန်ဖြင့်ခက်ထန်ကုန်သည်ဖြစ်၍၊ အနာဒရာ၊ ရှိသောခြင်းကင်း
ကုန်သည်ဖြစ်၍၊ သမ္ပန္နံ၊ မြတ်စွာဘုရားကို၊ နုပဏမန္တိ၊ ရှိမခိုးကုန်၊
ကေသံ၊ ထိုသာကီဝင်မင်းတို့၏၊ သင်္ကပ္ပံ၊ အကြံကို၊ အညာယ၊ သိတော်မူ၍၊
ဇိနော၊ မြတ်စွာဘုရားသည်၊ အာကာသော၊ ကောင်းကင်၌၊ စကံမိ၊ စကြိုကြွ
တော်မူ၏၊ ပဇ္ဇ၊ နေ့ပိယ၊ မိနင်းကြီးကဲ့သို့၊ ပဝသိတ္ထ၊ တရားမိနင်းရွာ
တော်မူ၏၊ သိဝိယထာ၊ မီးသျှံကဲ့သို့၊ ပဇ္ဇယိတ္ထ၊ အသျှံလွှတ်တော်မူ၏၊
အတုလံ၊ အတုမရှိသော၊ ရူပံ၊ အဆင်းတော်ကို၊ ဒေသတော၊ ပြု၍၊ ပုန၊ တဖန်
အန္တရုဓာရထာ၊ ကွယ်တော်မူ၏၊ ဇေကာဝိ၊ ဟယောက်သည်းသည်း၊
ဟုတွာ၊ ဖြစ်၍၊ ဗဟုဝေ၊ များသည်၊ ဟောတိ၊ ဖြစ်၏၊ ပုန၊ တဖန်၊ ဇေကော၊
တယောက်သည်းသည်းသောတိ၊ ဖြစ်၏၊ ဣန္ဒ၊ ကာရံ၊ အချက်တိုက်ကို
ထည်းကောင်း၊ ပကာသဉ္စ၊ အဆင်းကိုလည်းကောင်း၊ အနေကော၊ များသော
အားဖြင့်၊ ဒေသယိတွာ၊ ပြု၍၊ ပါမိ၊ ဟေရံ၊ ပြာမိဟာကို၊ ကရိတွာန၊ ပြုတော်မူ၍

မုနိ၊ မြတ်စွာဘုရား သည်၊ ဥာဏကော၊ ဆွေတော်မျိုးတော်တို့ကို၊ ဝိနယိ၊ ဆုံးမ
 တော်မူ၏။ ဘာဝဒေ၊ ထိုခဏ၌၊ စတုဒီပေါ၊ လေးကျွန်းအနံ့ပျံ့သော၊ မေ
 စော၊ မိုဗ်းသည်၊ ပဝဿထ၊ ရွာလက်သတည်း၊ တဒါဟိ၊ ထိုကြောင့်သာ
 ဟျင်၊ ဗုဒ္ဓါ၊ မြတ်စွာဘုရားသည်၊ ပေသယန္တရော၊ ပေသန္တရာအမည်ရှိသော
 ဇာတကံ၊ ဇာတ်ကို၊ အဒေသယိ၊ ဟောတော်မူ၏။ တဒါ၊ ထိုအခါ၌၊
 သဗ္ဗေ၊ အလုံးစုံကုန်သော၊ တောစတ္တိယာ၊ ထိုင်းကိုသည်၊ ဇာတိဇံ၊ ဇာတ်
 ကြောင့်ဖြစ်သော၊ မခံ၊ ရစ်ခြင်းကို၊ နိဟန္တံ၊ မယ်ပျောက်၍၊ ဗုဒ္ဓံ၊ မြတ်စွာ
 ဘုရားကို၊ သရဏံ၊ ကိုးကွယ်ခြင်းသို့ ဥပသယံ၊ ကပ်ကုန်၏။ တဒါ၊ ထိုအခါ၌၊
 သုဒ္ဓေါဒနော၊ သုဒ္ဓေါဒနမင်းသည်၊ အာဟာ၊ ဈေးကံ၏။ တုရိပညာ၊ မြေ
 ကြီးအထူးတူသောပညာရှိ၊ တာဝံ၊ အရှင်ဘုရား၊ တဝ၊ အရှင်ဘုရား
 အား၊ ဣဒံ၊ ဝန္ဓနံ၊ ဤရှိခိုးခြင်းသည်၊ တတိယံ၊ သုံးကြိမ်မြောက်တည်း၊ သ
 မန္တစက္ခု၊ အဆုံးမရှိမြင်နိုင်သော သဗ္ဗညုတညာဏ်ရှိတော်မူသောအရှင်
 ဘုရား၊ ပါဒါနံ၊ ခြေကော်တို့ကို၊ ဝန္ဓ မိရှိခိုးပံ၏။ ယဒါဟိ၊ အကြင်အခါ၌
 သာဟျင်၊ ဇာတော၊ ဇွားတော်မူ၏။ ပထဝီ၊ မြေသည်၊ ပကမ္ပယိ၊ တုန်ထုပ်၏။
 တဒါ၊ ထိုအခါ၌လည်း၊ ဝန္ဓာမိရှိခိုးပံ၏။ ယဒါဟိ၊ အကြင်အခါ၌လည်း၊ ဇမ္ဗူ
 ဆာယာ၊ သပြေရိပ် သည်၊ တံ၊ အရှင်ဘုရားကို၊ နန္ဒယံ၊ မစွန့်၊ ယဒါဟိ၊ ထိုအခါ
 ၌လည်း၊ ဝန္ဓာမိရှိခိုးပံ၏။ ဣတိ၊ ဤသို့၊ အာဟာ၊ ဈေးကံပြု၊ တဒါ၊ ထိုအ
 ခါ၌၊ တံ၊ ဗုဒ္ဓါနုဘဝံ၊ ထိုဘုရား၏ အနုဘောင်ကို၊ ဒိသ္မာ၊ မြင်၍၊ ဝိဋ္ဌိတ၊ ဝန
 သော၊ အံ့တွယ်သောစိတ်ရှိသည်ဖြစ်၍၊ ဗုဒ္ဓိတုာနု၊ ငှေ့နု၊ ပြု၍၊ တတ္ထေဝ၊ ထို
 ကပိယဝတ်ပြည်၌ပင်လျှင်၊ မောတုပူဇကော၊ အသိက် ပူဇော်၍၊ နိဝယိံ၊ ဒေပြု၊
 စန္ဒနော၊ စန္ဒနအမည်ရှိသော၊ ဝေဒပုတ္တော၊ နတ်သားသည်၊ မံ၊ ငါ့ကို၊
 ဥပဂန္တံ၊ ကပ်၍၊ တဒါ၊ ထိုအခါ၌၊ တဒေဋ္ဌကရတ္တံ၊ တဒေဋ္ဌကရတ္တ
 သုတ်၏။ ယဒေဝိပရိတ္တံ၊ အကုဉ်း အကုယ် ဖြစ်သော၊ နယံ၊ နည်းကို၊
 အနုပုတ္တံ၊ မေးထတ် သတည်း၊ တဒါ၊ ထိုအခါ၌၊ တေန၊ ထိုစန္ဒန
 နတ်သားသည်၊ စောဒိတော၊ တိုက်တွန်းအပ်သော၊ အဟံ၊ ငါသည်၊ နရ
 နာယကံ၊ မြတ်စွာဘုရားကို၊ ဥပဇ္ဈကပ်၍၊ တဒေဋ္ဌကရတ္တံ၊ တဒေဋ္ဌကရတ္တ
 သုတ်ကို၊ သုတွာနု၊ နုနု၍၊ သံဝိဂ္ဂေါ၊ ထိတ်ထန်သည် ဖြစ်၍၊ ဝနမာမ
 ကော၊ တောနုခြင်း၌မြတ်နိုးသည်ဖြစ်၍၊ တဒါ၊ ထိုအခါ၌၊ မာတရံ၊ မယ်
 တော်ကို၊ ဧကကော၊ တယောက်အထည်းတည်း၊ ဝနေ၊ တော၌၊ ဇ္ဈာမိ၊
 နေ၏။ ဣတိ၊ ဤသို့၊ အပုတ္တိံ၊ တောင်းပန်ပြု၊ မေ၊ ငါ၏။ မာတာ၊ မယ်တော်
 သည်၊ သုခုမာ၊ ထပ်မံ၊ ထိတ်ရွံ့သောကုယ်ပွားရှိ၏ဟူ၍၊ ဝါရယိတေ၊ မြစ်

သည်ရှိသော်၊ တဒါ၊ ထိုအခါ၌၊ အဝတ်၊ ဆိုပြီ။ ၊ ဝိဝေကံ၊ ဝိဝေကသုံးပါး
 ကို၊ အနုဗြူ၊ ဘယံ၊ ပွားစေလျက်၊ ကာသံ၊ ကြိတ်နွယ်ကိုလည်းကောင်း၊ ကုသံ၊
 သမန်းမြက်ကို လည်းကောင်း၊ ပေါမုက်လံ၊ ပေါင်းကာ၊ မြက်ကိုလည်း
 ကောင်း၊ ဇေဝိရံ၊ ပန်းရင်းကိုလည်းကောင်း၊ ပဗ္ဗဇံ၊ ဗြူဆံမြက်ပြိန်းမြက်ကို
 လည်းကောင်း၊ ဥရသဒ၊ ရင်ဖြင့်၊ ပနုဒိသာဝမိ၊ ပျက်ဆီးအံ့၊ ဣတိ၊ ဤသို့၊ အဝတ်
 ဆိုပြီ။ ၊ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါလည်းဝန်းတောသို့၊ ပဝိဇ္ဇော၊ ဝင်သည်
 ဖြစ်၍၊ ဇိနသာသနံ၊ မြတ်စွာဘုရားအဆုံးအမတော်ဖြစ်သော၊ ဘဒ္ဒေကရတ္ထ
 ဩဒါဒံ၊ ဘဒ္ဒေကရတ္ထအဆုံးအမကို၊ သရိတွာ၊ အောက်မေ့၍၊ အရ၊ ဘတ္တံ၊
 အရ၊ ဘတ္တံ၊ ဖိုလ်သို့၊ အပါပုဂ္ဂံ၊ ရောက်ပြီ။ ၊ အတီတံ၊ လွန်လေပြီးသော
 ခန္ဓာငါးပါးကို၊ နာန္ဓာဂမေယျ၊ ဆန္ဒရာဂအားဖြင့်အစဉ်မလိုက်ရာ၊ အနာ
 ဝတံ၊ အနာဝတ်ဖြစ်သောခန္ဓာငါးပါးကို၊ နုပ္ပဋိကဇီ၊ ဆန္ဒရာဂအားဖြင့်အလို
 မရှိရာ၊ ယသ္မာ၊ အကြင်ကြောင့်၊ အတီတံ၊ လွန်လေပြီးသော၊ ယံခန္ဓပဉ္စကံ၊
 အကြင်ခန္ဓာငါးပါးအပေါင်းကို၊ ပဟိနံ၊ ပယ်အပ်ပြီ၊ တံခန္ဓပဉ္စကံ၊ ထိုခန္ဓာ
 ငါးပါးအပေါင်းကို၊ နာန္ဓာဂမေယျ၊ ဆန္ဒရာဂအားဖြင့် အစဉ်မလိုက်ရာ၊
 အနာဝတံ၊ အနာဝတ်ဖြစ်သော၊ ယံခန္ဓပဉ္စကံ၊ အကြင်ခန္ဓာငါးပါးအပေါင်း
 သည်၊ အပ္ပတ္တဉ္စ၊ မရောက်သေးသည်သာတည်း၊ တံခန္ဓပဉ္စကံ၊ ထိုခန္ဓာငါး
 ပါးအပေါင်းကို၊ နုပ္ပဋိကဇီ၊ ဆန္ဒရာဂအားဖြင့် အလိုမရှိရာ၊ ၊ ယော၊
 အကြွင်းရဟန်းသည်၊ ပစ္စုပ္ပန္နဉ္စ၊ ပစ္စုပ္ပန်လည်းဖြစ်သော၊ ဓမ္မံ၊ ခန္ဓာငါးပါး
 တရားအပေါင်းကို၊ တက္ကတက္က၊ ထိုထိုရုပ်ဝေဒနာသညာသင်္ခါ၊ ဝေပညာဉ်
 တို့၌၊ ဝိပဿတိ၊ အနိစ္စဒုက္ခအနတ္တဟုရှု၏၊ အသံဟိရံ၊ တွန့်တိုခြင်းမရှိ၊
 အသံကုပ္ပံ၊ မပျက်စီးသည်လည်းဖြစ်သော၊ တံဝိပဿနံ၊ ထိုဝိပဿနာကို၊
 ဝိဒ္ဓါ၊ ပညာရှိကိုသည်၊ အနုဗြူ၊ ဘယံ၊ ပွားရာ၏၊ ၊ အဇ္ဈော၊ ယနေ့ပင်လျှင်
 အာဟပ္ပံ၊ ပြုကောင်းထွယ်ကို၊ ကိစ္စံ၊ ပြုအပ်ပြီ၊ ကော၊ အတယ်သူသည်၊
 သုဝေ၊ နက်ဖြန်၊ မရကံ၊ သေခြင်းသည်၊ ဇညာ၊ ထိုနှိုင်းအံ့နည်း၊ ၊
 တေန၊ ထိုကြောင့်၊ မဟာသေနန၊ ကိုးဆဲ့ခြောက်ပါးစသော အားဖြင့် များ
 သော စစ်သည် ရှိသော၊ မဇ္ဈနာ၊ သေမင်းနှင့်၊ သင်္ကရံ၊ မိတ်ဆွေ ဖွဲ့၍
 အချိန်း အချက် ပြုခြင်းသည်၊ န၊ မရှိ၊ ဣဝိဟာရိ၊ ဤသို့ နေထေ့ရှိ
 သော၊ အာတာပီ၊ ကိလေသာကို ပူပန်စေတတ်သော လုံ့လရှိထသော၊
 အဘောရတ္တံ၊ နေ့ညဉ့်ပတ်လုံး၊ အတန္တိတံ၊ ပျင်းရိခြင်းမရှိသော၊ တံဝိက္ခံ၊
 ထိုရဟန်းကို၊ ဝေကေန္တန္တံ၊ စင်စစ်အားဖြင့်၊ ဘဒ္ဒေကရတ္ထောတိ၊ တညဉ့်
 ကောင်းရဟန်းဟူ၍၊ သန္တော၊ ကိလေသာမီးငြိမ်းပြီးသော၊ ရနိ၊ မြတ်စွာ

တုရားသည်၊ အာဓိက္ခိ၊ ခြီးမွမ်းတော်မူ၏။ မဟာ၊ ငါသည်၊ ကိလေသာ၊ ကိလေသာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိဘဲ၊ ဝိတရာမိ၊ နေရ၏။ မေ၊ ငါ၏၊ အာဂတံ၊ လာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွဂတံ၊ ကောင်းသော သာခြင်းသည်၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော၊ ထောမသင်္ခိယောထေရော၊ ထောမသင်္ခိယမထေရ်သည်၊ ဣမာဂါထာယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ဣတိဣမိနာနုတ္တမေန၊ ဤသို့သော သဒ္ဓါစေဉ်အနက် အစဉ်ဖြင့်၊ လောမသင်္ခိယတ္ထေရဿ၊ ထောမသင်္ခိယမထေရ်၏၊ အဋ္ဌမံ၊ ရှစ်ခုမြောက်သော၊ အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

၅၅-ဘဒ္ဒိယဝဂ်-၅၅၀-ဝနတ္ထေရအပဒါနံ၊

ဣမိဘဒ္ဒကောကပွေ၊ ဤဘဒ္ဒကမ္ဘာ၌၊ ဗြာဟ္မဗန္ဓု၊ ဝုဇ္ဈားမျိုးဖြစ်သော၊ ဝဒတံ၊ ဆိုတတ်သောသူတို့ထက်၊ ဝရော၊ မြတ်သော၊ နာမေန၊ အမည်အားဖြင့်၊ ကဿပေါနာမ၊ ကဿပအမည်ရှိသော၊ မဟာယသော၊ မြတ်စွာတုရားသည်၊ ဥပ္ပန္နိ၊ ဝှင့်တော်မူ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ တဿဗုဒ္ဓဿ၊ ထိုမြတ်စွာတုရား၏၊ သာသနေ၊ သာသနာတော်၌၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍၊ ယာဝဇိဝံ၊ အသက်ထက်ဆုံး၊ ဗြဟ္မစရိယံ၊ မြတ်သော အကျင့်ကို စရိတွာန၊ ကျင့်၍၊ တတော၊ ထိုဘဝ၌၊ ဝုတော၊ ဝုတေထတ်သော်၊ သုကတေနကောင်းစွာပြုအပ်သော၊ တေန ကမ္မေနစ၊ ထိုကောင်းမှုကံကြောင့် ထည်းကောင်း၊ စေတနာပဏိမိဟိစ၊ စေတနာဆုတောင်းခြင်းတို့ကြောင့် ထည်းကောင်း၊ မာနုသံဒေတံ၊ လူ၏ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ အဟံ၊ ငါသည်၊ တာဝတိံသံ၊ တာဝတိံသာနက်ပြည်သို့၊ အဂန္တိံ၊ သွားပြီ။ တတော၊ ထိုဘဝမှ၊ ဝုတော၊ ဝုတေထည်ရှိသော်၊ အရညန္တိ၊ ကော၌၊ အဟံ၊ ငါသည်၊ ကပေါတော၊ ခိုသည်၊ အာထိ၊ ဖြစ်ပြီ၊ တဟိံ၊ ထိုတော၌၊ ဂုဏသမ္ပန္နော၊ ဂုဏ်နှင့်ဖြည့်စုံသော၊ သဒ္ဓါ၊ အခါခပ်သိမ်း၊ ဝုနုရတော၊ ဝုနု၌မေ့၊ ထျော်သော တိက္ခု၊ ရဟန်းသည်၊ ဝသတော၊ နေတော်မူ၏။ မေတ္တာပိတ္တော၊ မေတ္တာစိတ်ရှိတော်မူ၏။ ကာဂုဏိကော၊ သနားခြင်းရှိတော်မူ၏။ သဒ္ဓါ၊ အခါခပ်သိမ်း၊ ပရုဒိတာနုနော၊ ရွတ်သောမျက်နှာရှိတော်မူ၏။ ဥပေက္ခကော၊ ထွက်

ထေရ်တော်မူ၏။ မဟာဝိရော၊ ကြီးသောထုံ၊ သဒ္ဓါတော်မူ၏။ အပ္ပမညာသု၊ အပ္ပ
 မညာတို့၌၊ ကောဝိဒေါ၊ သိပ္ပံ၏။ ဝိနိဝရဏသင်္ကပ္ပေါ၊ နိဝရဏကင်း
 သောဝိတ်ရှိ၏။ သဗ္ဗသတ္တဟိတာသယော၊ အသုံးဝင်သော သတ္တဝါတို့၏
 အစီးအပွားကိုအလိုရှိတော်မူ၏။ တာဝှိ၊ သုဂတသားဝကော၊ ထိုမြတ်စွာတုရား
 ၏ဟုမည်၌၊ နုပိရေန၊ မကြာမြင့်မီ၊ ဝိဿဋ္ဌော၊ ထွန်စွာအကျွမ်းဝင်သည်။
 အာထိ၊ ဖြစ်ပြီ။ ပါဒမူလမ္ဘိ၊ ခြေရင်း၌၊ ဥပေစ္စ၊ ကပ်၍၊ တဒါ၊ ထိုအခါ၌၊
 နိဝိန္နဿ၊ နေသော၊ အသမေ၊ ထိုငါအား၊ ကဒါဝိ၊ တရံတခါ။ သော၊ ထို
 ရဟန်းသည်။ အာမိသံ၊ ဆွမ်းအာမိသင်္ကပ္ပေါ၊ နေထိ၊ ရှိ၏။ ကောဒါ၊ တရံတခါ။
 ဓမ္မံ၊ တရားကို၊ ဒေသေတံ၊ ဟောလည်းဟော၏။ တဒါ၊ ထိုအခါ၌၊ ဝိပု
 ထပေမန၊ ပြန်ပြောသောချစ်ခြင်းဖြင့်၊ ဇိနုတြဇံ၊ မြတ်စွာတုရားသားတော်
 ဖြစ်သောရဟန်းသို့၊ ဥပါသိတွာ၊ ကပ်၍၊ တတော၊ ထိုတဝှံ၊ စုတော၊ စုတ
 သည်ရှိသော်၊ ပဝါသော၊ အရပ်တပါးသို့သွားသောသူသည်။ သဗ္ဗာ၊ မိမိ
 အိမ်သို့၊ အာဂတောယထာ၊ လာသကဲ့သို့၊ သဂ္ဂံ၊ နတ်ပြည်သို့၊ ဝတော၊ သွား
 ၏။ ဝိပုဂ္ဂါ၊ နတ်ပြည်သူ၊ စုတော၊ စုတသည်ရှိသော်၊ ဝုညကမ္မုနာ၊ ကောင်းမှု
 ကံကြောင့်၊ မနုဿေသု၊ လူပြည်တို့၌၊ နိဗ္ဗတ္တော၊ ဖြစ်၏။ အဝါရံ၊ အိမ်ကို၊ ဝဂ္ဂ
 ယိတွာနု၊ စွန့်၍၊ ဗဟုသော၊ များစွာ၊ အဟံ၊ ငါသည်။ ပဗ္ဗဇိ၊ ရဟန်းပြုပြီ။ သ
 မကော၊ ရဟန်းသည်ရင်း၊ တာပသော၊ ရသေ့သည်လည်းကောင်း၊ ဝိပျော
 ဝုဏ္ဏားသည်လည်းကောင်း၊ ပရိဗ္ဗာဇော၊ ပရိပုဂ္ဂိုလ်သည်လည်းကောင်း၊ ဟ
 ထေဝ၊ ထိုအတူသာလျှင်၊ အဟံ၊ ငါသည်။ ဟုတွာ၊ ဖြစ်၍၊ အရညမ္ဘိ၊ တော၌၊
 အနေကသတသော၊ အကြိမ်အရာမက၊ အဟံ၊ ငါသည်။ ဝထိ၊ နေပြီ။ ပ
 ဝတ္ထိမေစာဝေ၊ အသုံးစွန့်သောဘဝ၌လည်း၊ ဣဒါနိ၊ ယခုအခါ၌၊ ရမ္မေ၊ ရှလုံး
 ဓမ္မေ၊ ယျော်ဘွယ်သော၊ ကဝိယပတ္ထဝေ၊ ကဝိယဝတ်ပြည်၌၊ ဝတ္ထဝေါတ္တမိ
 ဇော၊ ဝတ္ထုအနွယ်ဖြစ်သောဝုဏ္ဏားသည်။ အတ္ထိ၊ ရှိ၏။ တံသော၊ ထိုဝတ္ထုအနွယ်
 ဝုဏ္ဏား၏။ ဇာယာယ၊ မယား၌၊ အဟံ၊ ငါသည်။ ဩတ္တမိ၊ ပရိသန္ဓေနေပြီ။ မ
 မေ၊ ငါ၏။ မာတု၊ အမိသည်။ တိရောက္ခန္တိ၊ ဝတဿ၊ ဝင်းတိုက်၌တည်စဉ်၊
 ဒေါဟဋ္ဌော၊ ချင်ခြင်းသည်။ အာထိ၊ ဖြစ်၏။ မေ၊ ငါအား၊ ဇာယာမာနသမိပဋိ၊ မွေး
 ခါနီး၌၊ ပနဝါသာယ၊ တော၌နေခြင်း၌၊ နိဗ္ဗယော၊ အလိုသည်။ အာထိ၊ ဖြစ်၏
 တတောတဒါကာထေ၊ ထိုအခါ၌၊ မေ၊ ငါ၏။ မာတာ၊ မယ်တော်သည်။ ရမဏီ
 ယေ၊ ရှလုံးဓမ္မေ၊ ယျော်ဘွယ်သော၊ ဝနန္တရေ၊ တောအတွင်း၌၊ အဇိနံ၊ မွေးပြီ။
 ဝတ္ထုတော၊ မယ်ထော်ဝင်းမှ၊ နိက္ခမန္တံ၊ မွေးသော၊ မံ၊ ငါ့ကို၊ ကာသာယေန၊
 ဖန်ရည်စွန်းသောအဝတ်ဖြင့်၊ ပရိဂ္ဂဟု၊ ခံကုန်၏။ တတောတဒါကာထေ၊

ထိုအခါ၌၊ သကျကုသန္ဒဇော၊ သာကီဝင်မင်း၏ တံခွန်သဖွယ်ဖြစ်သော၊
 သိဒ္ဓတ္ထော၊ သိဒ္ဓတ္ထအမည်ရှိသော၊ ကုမာရော၊ မင်းသားသည်၊ ဇာတော၊ ဖွား
 ၏၊ တာသာ၊ ထိုသိဒ္ဓတ်မင်းသား၏၊ ပီယော၊ ချစ်အပ်သော၊ မိတ္တော၊ အဆွေခင်
 ပွန်းသည်၊ အာသိ၊ ဖြစ်၏၊ သံဝိဿဇဋ္ဌာ၊ အကျွမ်းဝင်၏၊ သုမာနိယော၊ လွန်
 စွာမြတ်နိုးအပ်၏။ ။ သတ္တသာဇေ၊ သတ္တဝါတို့၏အနှစ်ဖြစ်သော သိဒ္ဓတ်
 မင်းသားသည်၊ ဝိပုလံ၊ ပြန်ပြောသော၊ ယသံ၊ အခြံအရံကို၊ ဩဟာယ၊ စွန့်၍
 အဘိနိက္ခန္တေ၊ တောထွက်သည်ရှိသော်၊ အဟတ္ထိ၊ ဝါသည်၊ ထည်း၊ ပဗ္ဗဇိတွာ
 န၊ ရဟန်းပြု၍၊ ဟိမဝန္တံ၊ ဟိမဝန္တာသို့၊ ဥပဂမိံ၊ ကပ်ပြီ၊ ။ ဝနာထယံ၊
 ကောဋ္ဌနေထေ၊ ရှိသော၊ ဘာဝနိယံ၊ ဦးဖွမ်းအပ်သော၊ ရတဝါဒကံ၊ ရတင်ကို
 ဟောတတ်သော၊ ကဿပံ၊ ကဿပထေရ်ကို၊ ခိသ္မာ၊ မြင်၍၊ ဇိနုပ္ပါဓံ၊ ထုရား
 ဖြစ်ခြင်းကို၊ သုတ္တာ၊ ကြား၍၊ နုရသာရထိံ၊ မြတ်စွာထုရားသို့၊ ဥပေထိံ၊ ကပ်
 ပြီ။ ။ သော၊ ထိုမြတ်စွာထုရားသည်၊ သဗ္ဗတ္ထံ၊ ခပ်ထိမ်းသော အနက်ကို၊ သမ္ပ
 ကာသယံ၊ ကောင်းစွာပြုလျက်၊ ခေမံ၊ တရားကို၊ မေ၊ ငါ့အား၊ ဒေသေသိ၊
 ဟောတော်မူ၏၊ တတော၊ ထိုနောင်မှ၊ အတံ၊ ဝါသည်၊ ပဗ္ဗဇိတွာန၊ ရဟန်းပြု၍
 ဝနမေဝ၊ တောသို့သာဝံ့၍၊ ပုနောဂဓံ၊ တဘန်ပြန်ပြီ။ ။ တတ္ထ၊ ထိုတော၌၊
 အပ္ပမတ္တော၊ မမေ့မလျော့၊ ဝိဟာရံ၊ နေလျက်၊ ဆဇ္ဇာဘိညာ၊ မြောက်ပါးသော
 အဘိညာဉ်တို့သို့၊ အပဿယိ၊ ရောက်၏၊ သုမိတ္တေန၊ ကောင်းသော အဆွေ
 ခင်ပွန်းဖြစ်သော မြတ်စွာထုရားသည်၊ အနုကမ္ပိတော၊ အစဉ်စောင့်ရှောက်
 ခြင်းသည်၊ အဟော၊ ဩဇာအံ့ဩတွယ်ရှိစွာ၊ သုသန္ဒထာတော၊ ကောင်းသော
 လာဘ်ကိုရခြင်းသည်၊ အမ္ဘိ၊ ဖြစ်၏။ ။ မယျံ၊ ဝါသည်၊ ကိလေသာ၊ ကိလေ
 သာတို့ကို၊ (ပ)၊ အနာသဝေါ၊ အာသဝေါမရှိတဲ့၊ ဝိဘရာမိ၊ နေရ၏။ ။ မေ၊ ငါ၏။
 အာဂတံ၊ ထာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂတံ၊ ကောင်းသော ထာခြင်းသည်
 (ပ)၊ သာသနံ၊ အဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ စတသော၊ ထေးပါး
 ကုန်သော ပဋိသန္တိဒါစ၊ ပဋိသန္တိဒါတို့ကို ထည်းကောင်း၊ (ပ)၊ သာသနံ၊ အ
 ဆုံးအမတော်ကို၊ ကတံ၊ ပြုအပ်ပြီ။ ။ ဣတ္ထံ၊ ဤသို့၍၊ အာယသ္မာ၊ ရှည်သော
 သက်တော်ရှိသော၊ ဝနဝန္တောထေရော၊ ဝနဝန္တမထေရ်သည်၊ ဣမာဂါထာ
 ယော၊ ဤဂါထာတို့ကို၊ အဘာသိတ္ထံ၊ ရွတ်ဆိုတော်မူပြီ။ ။ ဣတိဣဒိနာ
 နုတ္တမေန၊ ဤသို့သော အစဉ်ဖြင့်၊ ဝနဝန္တတ္ထေရဿ၊ ဝနဝန္တမထေရ်၏။
 နဝမံ၊ ကိုးရမြောက်သော အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။



၅၅-သန္တိယဝဂ်-၅၅၂-ပုဏ္ဏသုကန္တတ္ထေရ်အပဒါန်

ဧကမိဒ္ဓိသန္တကောကပ္ပေ၊ ဤသန္တကန္တန္တိ၊ ပြီးဟုဗန္ဓု၊ ပုဏ္ဏားမျိုးဖြစ်သော၊ ဝဒတံ၊ ဆိုတတ်သောသူတို့ထက်၊ ဝရော၊ မြတ်တော်မူသော၊ နာမေန၊ အမည်အားဖြင့်၊ ကဿပေါနာမ၊ ကဿပအမည်ရှိသော၊ မဟာယသော၊ မြတ်စွာဘုရားသည်၊ ဥပ္ပဗ္ဗိ၊ ပွင့်တော်မူ၏။ အနုဗျဉ္ဇနသမ္ပန္နော၊ လက္ခဏာတော်ငယ်နှင့်ပြည့်စုံတော်မူ၏။ ဗာတ္ထိံသဝရလက္ခဏော၊ သုံးဆဲ နှစ်ပါးသောယောကျ်ားမြတ်တို့၏ လက္ခဏာတော်ရှိတော်မူ၏။ ဗျာမပ္ပဘာပရိဂုတော၊ တထံမျှထောင်သောအရောင်တော်ဖြင့်ခြုံရုံအပ်၏။ ရံသိဇာလသမောတ္ထဇောရောင်ခြည်ကွန်ယက်ဖြင့်ထွင်းမိုး၏။ စန္ဒောယထာ၊ လက္ခဏာ၊ သေဘာ၊ သက်သေသာကိုရစေတော်မူတတ်၏။ သုရိယေဝဂ၊ နေကဲ့သို့၊ ဗဝံကရော၊ အရောင်ကိုပြုတော်တတ်၏။ မေဗောယထာ၊ မိန်းကြိုးကဲ့သို့၊ နိဗ္ဗာပေတာ၊ ငြိမ်းစေတော်မူတတ်၏။ သာဂရောဝ၊ သမုဒ္ဒရာကဲ့သို့၊ ဂုဏာကရော၊ ဂုဏ်တော်၏တည်ရာဖြစ်တော်မူ၏။ သီလေန၊ သီလဖြင့်၊ ဝေရဏီဝိယ၊ မြေကြီးနှင့်တူတော်မူ၏။ သမာဓိနာ၊ သမာဓိဖြင့်၊ ဟိမဝါဝ၊ ဟိမဝန္တာတောင်နှင့် တူတော်မူ၏။ ပညာယ၊ ပညားဖြင့်၊ အာကာသောဝိယ၊ ကောင်းကင်နှင့်တူတော်မူ၏။ အနိယောယထာ၊ ထေကဲ့သို့၊ အသင်္ဂေ၊ ကပ်ငြိခြင်းကင်းတော်မူ၏။ တဒါ၊ ထိုအခါ၌၊ အဟံ၊ ငါသည်၊ ဗာရာဏသီယံ၊ ဗာရာဏသီပြည်၌၊ ပဟုတနေညေသိံ၊ များသောဥစ္စာစပါးရှိသော၊ နာနာရတနသဉ္ဇယေ၊ အထူးထူးသောရတနာတို့စုဝေးရာဖြစ်သော၊ မဟာကုထေ၊ မြတ်သောအမျိုး၌၊ ဥပပန္နော၊ ဖြစ်၏။ မဟာတာ၊ များမြတ်သော၊ ဝရိဝါရေန၊ အခြံအရံဖြင့်၊ နိသိန္နံ၊ နေတော်မူသော၊ ထောကနာယကံ၊ မြတ်စွာဘုရားသို့၊ ဥပေဂ္ဂ၊ ကပ်၍၊ အမထံဝ၊ အမြှောက်ကဲ့သို့သော၊ မနောရဟံ၊ နှလုံးကိုဆောင်တတ်သော၊ ဓမ္မံ၊ တရားတော်ကို၊ အသောသိံ၊ ကြားနာပြီး၊ သနက္ခတ္တော၊ နက္ခတ်နှင့်တကွသော၊ စန္ဒိမာဝ၊ လက္ခဏာသော၊ ဗုတ္ထိံသဝရလက္ခဏော၊ သုံးဆဲနှစ်ပါးသောယောကျ်ားမြတ်တို့၏ လက္ခဏာတော်ကြီးနှင့်ပြည့်စုံတော်မူ၏။ ဗုဏ္ဏိတော၊ ပွင့်သော၊ သာလရာဇာဝ၊ အင်ကြွင်းပင်မင်းကဲ့သို့သော၊ အနုဗျဉ္ဇနသမ္ပန္နော၊ လက္ခဏာတော်ငယ်နှင့်ပြည့်စုံတော်မူ၏။ ကနကာစလော၊ ရွှေတောင်သည်၊ ဒိက္ခောစ၊ ပြောင်ပြောင်တောက်သကဲ့သို့၊ ရံသိဇာလပရိက္ခိတ္တော၊ ရောင်ခြည်တော်ကွန်ယက်တို့ဖြင့် ခြုံရုံအပ်၏။ သတရံဝိ၊ များသောအရောင်ရှိသော၊ ဒိဝါကရော၊ နေမင်းကဲ့သို့၊ ဗျာမပ္ပဘာပရိဂုတော၊ တထံမျှထောင်သော ရောင်ခြည်တော်တို့ဖြင့်ခြုံရုံအပ်၏။ ဇိနဝရော၊

ထုရားမြတ်သည်၊ သောဗ္ဗန္တာနနော၊ ဣဒါသင်္ခါဒိန္ဒိတုသေ၊ မျက်နှာရှိတော်
မူ၏၊ သမဏိ၊ မြတ်သော၊ သိလုဇ္ဈယောဇ္ဈာ၊ ဝေတုဇ္ဈာတောင်ကဲ့သို့၊ ဂရုဏာ
ပုဏ္ဏားအသော၊ ဂရုဏာဖြင့်ပြည့်သော၊ နှလုံးရှိတော်မူ၏၊ ဂုဏာနဂုဏ်
အားဖြင့်၊ သာဓကောပိယ၊ သမုဒ္ဓရာနှင့် တူတော်မူ၏၊ နဂုဏ္ဏမော၊
တောင်မြတ် ဖြစ်သော၊ သိနေရော၊ မြင်းမိုရ်တောင် မင်းကဲ့သို့၊ ယောက
ပိယသုဘကိတ္တိစ၊ ယောက၌ တင်ပေါ်ကျော်စေခြင်းသို့သည်၊ ရောက်၏၊
ဝိးရာ၊ မြတ်စွာထုရားသည်၊ ယသသားအခြံအရံအားဖြင့်၊ ဝိတ္တဇော၊ ပြန်
၏၊ မုနံ၊ မြတ်စွာထုရားသည်၊ အာကာသသဒိသော၊ ကောင်ကင်နှင့်တူ
တော်မူ၏၊ နောယကော၊ မြတ်စွာထုရားသည်၊ အနိဇ္ဈောပိယ၊ လေကဲ့
သို့၊ သဗ္ဗတ္ထ၊ ခပ်သိမ်းသော အာရုံ၌၊ အသင်္ဂိတ္ထော၊ ကပ်ငြိခြင်း ကင်
သောဝိတ်ရှိတော်မူ၏၊ မဟိ၊ မြေကြီးသည်၊ သဗ္ဗဘူတာနံ၊ ခပ်သိမ်းကုန်
သော သတ္တဝါတို့၏၊ ပတိဋ္ဌာဇ္ဈာ၊ တည်ရာ ဖြစ်သကဲ့သို့၊ မုနိသတ္တ
မော၊ ထုရားမြတ်သည်၊ သဗ္ဗဘူတာနံ၊ ခပ်သိမ်းကုန်သော သတ္တဝါတို့၏၊
ပတိဋ္ဌာ၊ တည်ရာဖြစ်တော်မူ၏၊ ပဒုမာ၊ ပဒုမာကြောသည်၊ တောယေန၊
နေဖြင့်၊ အနုပလိတ္ထောယထာ၊ မလိမ်းကျ သကဲ့သို့၊ ယောကေန၊ ခန္ဓာစသော
ယောကဖြင့်၊ အနုပလိတ္ထော၊ လိမ်းကျတော်မူ၊ အဂ္ဂိခန္ဓော၊ မီးပုံကြီးသည်၊
ဂစ္ဆေယနောပိယ၊ တောခြုံကိုထောင်သကဲ့သို့၊ သောဝပိ၊ ထိုမြတ်စွာထုရား
သည်၊ ကုဝါဒဂစ္ဆေယနော၊ မိစ္ဆာအယူတည်းဟူသောတောခြုံကိုထောင်
တတ်၏၊ ပိသနာသကော၊ အဆိတ်ကိုပျောက်တတ်သော၊ အဂဒေါပိယ
ဆေးကဲ့သို့၊ သဗ္ဗတ္ထ၊ ခပ်သိမ်းသော အာရုံ၌၊ ကိလေသပိနာသကော၊ ကိလေ
သာအဆိတ်ကိုပျောက်တတ်သော၊ ဂန္ဓမာဒနသေထော၊ ဂန္ဓမာဒနတောင်
သည်၊ ဂန္ဓပိတုသိတောဇ္ဈာ၊ နံ့သာဖြင့်ထူအပ်သကဲ့သို့၊ ဂုဏဂန္ဓထုသိ
တော၊ ဂုဏ်တော်ရနံ့ဖြင့်ထူအပ်၏၊ ဝိဂရော၊ သမုဒ္ဓရာသည်၊ မုတနာနံ၊
ရတနာတို့၏၊ အာကာရောဇ္ဈာ၊ တည်ရာဖြစ်သကဲ့သို့၊ ဝိရော၊ မြတ်စွာထုရား
သည်၊ ဂုဏာနံ၊ ဂုဏ်တို့၏၊ အာကာရော၊ တည်ရာဖြစ်တော်မူ၏၊ ဝနရာဇညော
မြတ်တို့၏မင်းဖြစ်သော၊ သိန္ဓု၊ သမုဒ္ဓရာသည်၊ မဃဟာရကောဇ္ဈာ၊ အညစ်
အကြေးကိုပယ်ပျောက်သကဲ့သို့၊ ရာဇညော၊ တရားမင်းသည်၊ ကိလေသမ
လဟာရကော၊ ကိလေသာအညစ်အကြေးကိုပျောက်တတ်၏၊ ပိဇပဟိ၊
ရန်ကိုအောင်နိုင်သော၊ မဟာပယောသော၊ စစ်သူကြီးသည်၊ သေနာပမန္ဓနော
ဇ္ဈာ၊ စစ်သည်ကိုနှိပ်နင်းသကဲ့သို့၊ မာရသေနပမန္ဓနော၊ မာရ်စစ်သည်ကို
နှိပ်နင်းတော်မူနိုင်၏၊ စက္ကဝတ္တိ၊ စက်ရတနာကိုလည်စေတတ်သော၊ သော

ရာဇာထိမင်းသည်၊ ရတနိယံရောဇ္ဇာ၊ ရတနာရနစ်ပါးကို အစိုးရသကဲ့သို့၊
 စက္ကဝတ္တိ၊ ဓမ္မစက်ကိုလည်း စေတတ်သော၊ သောရာဇာ၊ ထိုတရားမင်းသည်
 ဗောဇ္ဇင်္ဂီရတနိယံရော၊ ဗောဇ္ဇင်ရနစ်ပါးတရားရတနာကို အစိုးရတော်မူ၏
 ဒေသဗျာဓိကိစ္စကော၊ အပြစ်တည်းဟူသော အနာကို ကုစားတတ်သော၊
 မဟာဘိ သက္ကသင်္ဂီယော၊ ဆေးသမားကြီးနှင့်တူတော်မူ၏၊ သဗ္ဗက
 ဧက္ကော၊ မြားပြောင့်ကိုထုတ်တတ်သော၊ ဝေဇ္ဇော၊ ဆေးသမားသည်၊ ဝတ္ထုဝိဖါ
 လကောယထာ၊ အိုင်းအမာကိုဖောက် သကဲ့သို့၊ သဗ္ဗကဧက္ကော၊ ကိလေသာ
 မြားပြောင့်ကိုနှုတ်တတ်သော၊ ဝေဇ္ဇော၊ တရားတည်ဟူသော ဆေးသမား
 သည်၊ ဒိဋ္ဌိဝတ္ထုဝိဖာလကော၊ မိစ္ဆာအယူတည်းဟူသော အိုင်းအမာကိုဖောက်
 တတ်၏၊ ဘဒါ၊ ထိုအခါ၌၊ ဝေဇ္ဇောတော၊ လူတို့၏တန်ဆောင်ဖြစ်
 တော်မူသော၊ သနုရာမရသက္ကတော၊ လူနှင့်ကကွနတ်သည် အရိအသေပြု
 အပ်သော၊ နရာဒိစ္စော၊ လူတို့နေမင်း သပ္ပယ်ဖြစ်တော်မူသော၊ သောဇိနော၊
 ထိုမြတ်စွာတရားသည်၊ ပရိသာသု၊ ပရိသတ်တို့၌၊ ဓမ္မံ၊ တရားတော်ကို၊ ဝေ
 သယကော၊ ဟောတော်မူတတ်၏၊ ဒါနံ၊ အလှူကို၊ ဒတ္တော၊ လှူသောကြောင့်
 မဟာဘောဂေါ၊ များသောစည်းစိမ်ရှိ၏၊ သီဝေနံ၊ သီသကြောင့်၊ သုဂတုပ
 ဂေါ၊ သုဂတိသို့သားရ၏၊ ဘာဝနာယ၊ ဘာဝနာကြောင့်၊ နိဗ္ဗာကိ၊ ငြိမ်း၏၊
 ဣစ္စော၊ ဤသို့လျှင်၊ အနုဘာသထာ၊ ဆုံးမတော်မူလတ်သကည်း၊ အမတ်
 ဝ၊ အမြို့က်သာလျှင်ဖြစ်သော၊ မဟာရသံ၊ မြတ်သော အရသာရှိသော၊ အာဒိ
 မဏ္ဍိန္ဒ သောဘတံ၊ အစ အထပ်အဆုံး၌ ကောင်းခြင်း ရှိသော၊ မဟာ
 သာဒါ၊ များစွာသာယာအပ်သော၊ တံဒေသနံ၊ ထိုဒေသနာကို၊ သဗ္ဗာ၊ အဆုံး
 စုံကုန်သော၊ ပရိသာ၊ ပရိသတ်တို့သည်၊ သုဏန္တိ၊ နာရကုန်၏၊ သုမရရံ
 အလှူနံ၊ မြို့နဲ့စွာသော၊ ဓမ္မံ၊ တရားတော်ကို၊ သုတ္တာ၊ နာ၍၊ ဇိနယာသနေ၊
 မြတ်စွာတရားသာသနာတော်၌၊ ဝေဇ္ဇော၊ ကြည်ညိုသည်ဖြစ်၍၊ သုဂတံ၊
 မြတ်စွာတရားကို၊ သရဏံ၊ ကိုးကွယ်ခြင်းသို့၊ ဝက္ခံ၊ ချောက်၍၊ ဟာဝဇိံ၊
 အသက်ထက်ဆုံး၊ အဟံ၊ ဝါသည်၊ နေသိ၊ ရှိသိုးပြီ၊ သရိရဝိသဂဗ္ဗိနော
 စိမ်းသောရန်ရှိသောကိုယ်ကို၊ သုဂန္ဓတ္တံ၊ ကောင်းသောရန် ရှိသည်၏အဖြစ်
 ကို၊ ပဝရိဓာယ၊ ဆုတောင်း၍၊ မာသော၊ လတိုင်းလတိုင်း၊ ဓမ္မဒိနေသု၊
 ရှစ်ရက်တို့၌၊ အဟံ၊ ဝါသည်၊ မုနိနော၊ မြတ်စွာတရား၏ ဝန္ဓကုမိယာ၊ ဝန္ဓ
 ကုမိ၌၊ မဟိံ၊ မြေကို၊ စတုဇာတောနဂန္ဓနာနံ၊ သာမျိုးလေးပါးဖြင့်၊ ဩဗုဇ္ဇေ
 လိပ်ကျံပြီ၊ ဘဒါ၊ ထိုအခါ၌၊ ဇိနော၊ မြတ်စွာတရားသည်၊ သုဂန္ဓတနုဏာဘိ
 တံ၊ ကောင်းသောရန် ရှိသောကိုယ်ကို မုနုသည်၏အဖြစ်ကို၊ ဝိယာကာဘိ၊

ကြားတော်မူ၏။ ယောယံ၊ အကြင်သူသည်၊ ဂန္ဓကုဒိုသုမိ၊ ဂန္ဓကုဒိုမြေကို
အသက်၊ အကြိမ်များစွာ၊ ဂန္ဓေနံ၊ သံဖြင့်၊ ဩပုဗ္ဗတေ၊ လိမ်းကျွံ၏။ တေန
ကမ္ဘဝါကေန၊ ထိုကံ၏အကျိုးကြောင့်၊ တဟိံတဟိံ၊ ထိုထိုဘဝ၌၊ ဥပပ
န္နော၊ ဖြစ်ရသည်ရှိသော်၊ သဗ္ဗတ္ထ၊ ခပ်သိမ်သောဘဝ၌၊ အယံနရော၊ ဤသူ
သည်၊ သုဂန္ဓဒေဟော၊ ကောင်းသောကံ့ယံရန်ရှိသည်၊ ဘဝိသတိ၊ ဖြစ်
ထတ္တံ၊ ဂုဏဂန္ဓယုတ္တော၊ ဂုဏ်ရန်နှင့်ယှဉ်သည်၊ ဟုတွာ၊ ဖြစ်၍၊ အနာသ
ဝေါ၊ အာသဝေါမရှိဘဲ၊ နိဗ္ဗာယိသတိ၊ နိဗ္ဗာန်ယူသိမ်းခြင်းထတ္တံ၊
သုကတေန၊ ကောင်းစွာပြုအပ်သော၊ တေနကမ္မေန၊ ထိုကောင်းမှုကံကြောင့်
ထည်းကောင်း၊ စေတနာပဏိသိဟိစ၊ စေတနာဆုတောင်းခြင်းကြောင့်ထည်း
ကောင်း၊ မာနသံဒေဟိ၊ လူ၏ကိုယ်ကို၊ ဇဟိတွာ၊ စွန့်၍၊ တာဝတိံသံ၊ တာဝ
တိံသာသို့အဘိ၊ ဝါသည်၊ အဂတ္ထိံ၊ သွားရပြီ၊ ပတ္တိမေစဘဝေ၊ အဆုံးစွန်
သောဘဝ၌ကား၊ ဣဒါနံ၊ ယခုအခါ၌၊ အဟိံ၊ ဝါသည်၊ ဝိပုကုဏေ၊ ပုဏ္ဏားမျိုး
၌၊ ဇာတော၊ ဖြစ်၏။ ဂတ္ထံ၊ အမိဝမ်းတိုက်၌၊ ဝသတော၊ နေ၏။ မေ၊ ဝါ၏။ မဒဟာ
မယ်တော်သည်၊ ဒေဟေန၊ ကံ့ယံဖြင့်၊ သုဂန္ဓတာ၊ ကောင်းသောရန်ရှိသည်၊
အာသိ၊ ဖြစ်၏။ ဣဒါစ၊ အကြင်အခါ၌ကား၊ မာတုကုတ္တိမ္မာ၊ အမိဝမ်းမှ၊
နိက္ခမာမိ၊ ဖွား၏။ တဒါ၊ ထိုအခါ၌၊ သာဝတ္ထိယံ၊ သာဝတ္ထိအမည်ရှိသော၊ ပုဂံ၊
ပြည်သည်၊ သဗ္ဗဂန္ဓဟိ၊ ခပ်သိမ်သောရန်၊ တံဖြင့်၊ ဝါထိတာဝိယ၊ ထုအပ်
သကဲ့သို့၊ ဝါယက၊ ထိုင်ထတ်သတည်း။ သုရဘိ၊ ကောင်းသောရန်ရှိ
သော၊ ပုဗ္ဗဝသပဗ္ဗ၊ ပန်းရိုးစားသည်ထည်း၊ ပဝသတိ၊ ရွာ၏။ မနောရမံ၊ နှလုံး
မွေ့လျော်တွယ်သော၊ ဗိဗ္ဗဂန္ဓံ၊ နတ်ရန်၊ ကိုထည်းကောင်း၊ မဟ၊ ဣဒါနံ၊ အတိုး
များစွာထိုက်ကုန်သော၊ ရမာနိစ၊ အခိုးအထုတို့ကိုထည်းကောင်း၊ တာဝ
ဒေ၊ ထိုဘဝ၌၊ ဥပဝါယိံ၊ သုလိုင်စေကုန်၏။ အဟိံ၊ ဝါသည်၊ ယထိံ၊ ထရေး
အကြင်အိမ်၌၊ ဇာတော၊ ဖွား၏။ တံစာရံ၊ ထိုအိမ်ကို၊ ဒေဝါ၊ နတ်တို့သည်၊ သဗ္ဗ
ဂန္ဓဟိ၊ အထုံးရံကုန်သောနံ၊ သာတံဖြင့်ထည်းကောင်း၊ ရမဂုဏ္ဍဟိစ၊ အရိုး
အထုတို့ဖြင့်ထည်းကောင်း၊ သုဂန္ဓေန၊ ကောင်းသောရန်ဖြင့်၊ ဝါယယိံ၊ သု
လိုင်စေကုန်၏။ ယဒါစ၊ အကြင်အခါ၌ကား၊ တရုဏော၊ ပျိုသည်၊
ဘဒ္ဒါ၊ ကောင်းသည်၊ ဟုတွာ၊ ဖြစ်၍၊ ပဋ္ဌမေယောဗ္ဗနေ၊ ပဋ္ဌမအရွယ်၌၊
ဗြူကော၊ ထည်၏။ တဒါ၊ ထိုအခါ၌၊ ရသလံ၊ သေလပုဏ္ဏားကို၊ သရိသံ၊ ပရိ
သတ်သုံးရာနှင့်တကွ၊ နရသရထိ၊ မြတ်စွာထုရားသည်၊ ဝိနေတွာ၊ ဆုံးမ
တော်မူ၍၊ သဗ္ဗဟိ၊ အထုံးရံကုန်သော၊ တေဟိ၊ ထိုရဟန်းအပေါင်းတို့
ဖြင့်၊ ပရိဂုတော၊ ခြံရံထုတ်၊ သာဝတ္ထိပုဂံ၊ သာဝတ္ထိပြည်သို့၊ အာဂတော၊ ကြွ

တော်မူလှသည်ရှိသော်၊ တဒါ၊ ထိုအခါ၌၊ တံဗုဒ္ဓါနုဘာဝံ၊ ထိုဘုရား၏အာနု
 ဘော်ကို၊ ဒိသ္မာ၊ မြင်၍၊ အဟံ၊ ငါသည်။ ပဗ္ဗဇိတော၊ ရဟန်းပြု၏။ သီလံ၊
 သီလကိုလည်းကောင်း၊ သမာဓိပညာစ၊ သမာဓိပညာကိုလည်းကောင်း၊
 အနုတ္တရံ၊ အတုမရှိသော။ ဝိမုတ္တိဗ္ဗ၊ အရဟတ္တမဂ်ကိုလည်းကောင်း၊ စတု
 ရောဓမ္မေ၊ လေးပါးကုန်သောတရားတို့ကို၊ အဘာဝေတွာ၊ ဝှိုးစေ၍၊ အာသဝ
 ကွယ်၊ အာသဝေါတရားတို့၏ကုန်ခြင်းသို့၊ ပါပုဏိ၊ ရောက်ပြီ။ သဒါပိ
 အကြင်အခါ၌လည်း၊ အဟံ၊ ငါသည်။ ပဗ္ဗဇိတော၊ ရဟန်းပြု၏။ ယဒါစ၊
 အကြင်အခါ၌ကား၊ အရဟံ၊ ရဟန္တာသည်။ အဟံ၊ ဖြစ်ပြီ၊ ယဒါစ၊ အကြင်အ
 ခါ၌ကား၊ အဟံ၊ ငါသည်။ နိဗ္ဗာယံသံ၊ ပရိနိဗ္ဗာန်စံအံ့။ တဒါ၊ ထိုအခါ၌၊ ဝဇ္ဇ
 ဝသော၊ နံ၊ သာဓိဗည်းသည်။ အဟံ၊ ဖြစ်၏။ မေ၊ ငါ၏၊ သရိရဂန္ဓောစ၊
 ကိုယ်မှန် သည်လည်း၊ သဒါ၊ အခါခပ်ထိမ်း၊ ဝါသေတိ၊ လျှင်၏။ မဟာရ
 တံ၊ မြတ်သော သူတို့အား ထိုက်သော၊ စန္ဒနစမ္ပ ကုပ္ပထံ၊ စန္ဒကူးစကား
 ကြာညိုကို လည်းကောင်း၊ ဟထေဝ၊ ထိုအတူအတိုးများစွာ ထိုက်ကုန်
 သော၊ ဣတရေစ၊ ဤတပန်းလည်း ဖြစ်ကုန်သော၊ ဝဇ္ဇော၊ နံ၊ သတို့ဖြင့်
 ထည်း၊ ကောင်း၊ သဗ္ဗသော၊ အခြင်းခပ်ထိမ်း၊ ပဿယျ၊ ထွပ်၊ မိုး၍၊ ဟတော၊
 ထိုနံ၊ သမုဗ္ဗိ၊ ထက်၊ တဟိံတဟိံ၊ ထိုထိုထဝ၌၊ ပါယောမိ၊ လျှင်၏။
 မဟံ၊ ငါသည်။ ကိသေသာ၊ ကိသေသာတို့ကို၊ ဈာပိတေ၊ ဗုဒ္ဓံမြှောက်
 အပ်ကုန်ပြီ၊ သဗ္ဗေ၊ အလုံးစုံကုန်သော၊ ဘဝါ၊ တဝတို့ကို၊ သမ္မဟတော၊ ဖတ်
 နှုတ်အပ်ကုန်ပြီ၊ နာဂေါ၊ ဆင်ပြောင်သည်၊ ဗန္ဓနံ၊ အနှောင်အဖွဲ့ကို၊ ဇေတွာ၊
 ဖြတ်၍၊ ဝိ သရတိဣ၊ နေသကဲ့သို့၊ အနာသဝေါ၊ အာဝေါ၊ နေ့ထဲ၊ ဝိဟ
 ရာမိ၊ နေရ၏။ မေ၊ ငါ၏။ အာဂတံ၊ သာခြင်းသည်၊ ဝတ၊ စင်စစ်၊ သွာဂ
 တံ၊ ကောင်းသောလှခြင်းသည်။ အာသိ၊ ဖြစ်၏၊ ဗုဒ္ဓသေဋ္ဌသာ၊ တုရားမြတ်
 ၏၊ သန္တိကေ၊ အထိတော်၌၊ တိသေဝိဇ္ဇာ၊ သုံးပါးသေဝိဇ္ဇာတို့သို့၊ အနု
 ဗ္ဗတ္တာ၊ အစဉ်ရောက်အပ်ကုန်ပြီ၊ ဗုဒ္ဓသာ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံး
 အမတော်ကို၊ ကတံ၊ ဖြင့်အပ်ပြီ။ စတသော၊ လေးပါးကုန်သော၊ ဝရိသန္တိ
 ဒါစ၊ ပရိသန္တိဒါတို့ကို လည်းကောင်း၊ အဋ္ဌ၊ ရှစ်ပါးကုန်သော၊ ဣမေဝိ
 မောက္ခာပိစ၊ ဤဝိမောက္ခတို့ကို လည်းကောင်း၊ ဆဇ္ဇာဂါညာစ၊ ခြောက်
 ပါးသောအတိညာဉ်တို့ကို လည်းကောင်း၊ သန္တိကတော၊ မျက်မှောက်ပြု
 အပ်ကုန်ပြီ၊ ဗုဒ္ဓသာ၊ မြတ်စွာဘုရား၏၊ သာသနံ၊ အဆုံးအမတော်ကို၊
 ကတံ၊ ဖြင့်အပ်ပြီ။ ဣတ္ထံ၊ ဤသို့လျှင်၊ အာယသ္မာ၊ ရှည်သောလက်တော်
 ရှိသော၊ ဝုဇ္ဇာသုဂန္ဓောထေရော၊ ဝုဇ္ဇာသုဂန္ဓမထေရ်သည်။ ဣမဂါထာယော၊

ဤဂါထာတို့ကို အဘာသိတ္ထိ၊ ရွတ်ဆိုတော်မူပြီး ၊ ဣတိ ဣဒိ နာ ခုတ္တမေန ဤ
ယုံသော သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဝုဇ္ဇသုဂန္ဓတ္ထေရဿ၊ ဝုဇ္ဇသုဂန္ဓမထေရ်
ဇိ၊ ဒသမံ၊ ဆယ်ခုမြောက်သော အပဒါနံ၊ အပဒါနံသည်၊ သမတ္တံ၊ ပြီးပြီ။ ။

ဥဒါနံ၊ ဥဒါနံကား၊ ၊ ဘဒ္ဒိယော၊ ဘဒ္ဒိယမထေရ်၊ ရေဝတောစေဝ၊ ရေ
ဝတမထေရ်၊ မဟာသာဘိစ၊ များသောထာဘိရှိသော၊ သီဝလိ၊ သီဝလိ
မထေရ်၊ ဝင်္ဂီသော၊ ဝင်္ဂီသမထေရ်၊ နန္ဒကောစေဝ၊ နန္ဒကမထေရ်၊ ကာဠုဒါ
ယိ၊ ကာဠုဒါယိမထေရ်၊ တထာ၊ ထိုမှတပါး၊ အဘယော၊ အဘယမထေရ်၊
လောမသော၊ လောမသမထေရ်၊ ဝနဝတ္ထောစ၊ ဝနဝတ္ထမထေရ်၊ သုဂန္ဓော
စေဝ၊ သုဂန္ဓမထေရ်သည်ကား၊ ဒသမော၊ ဆယ်ခုမြောက်တည်း၊ တတ္ထ၊
ထိုဝဂ်၌၊ ဂါထာ၊ ဂါထာတို့သည်၊ တိဏိသတာ၊ သုံးရာတို့သည်ကောင်း၊
တဒုတ္တရိ၊ ထိုထက်အလွန်၊ သောဠသစ၊ တဆဲ မြောက်ဂါထာတို့ ထည်း
ကောင်းတည်း၊ ၊ ပဉ္စပညာသမော၊ ငါးဆဲ ငါးခုမြောက်သော၊ ဘဒ္ဒိယ
ဝဂ္ဂေါ၊ ဘဒ္ဒိယဝဂ်သည်၊ နိဗ္ဗိတော၊ ပြီးခြင်းသို့ရောက်ပြီး ။

အထ၊ ထိုနောင်မှ၊ ဝဂ္ဂုဒါနံ၊ ဝဂ်၏ဥဒါနံကား၊ ၊ ကဏိကာရ သဂ္ဂ
ယော၊ ကဏိကာရအံမည်ရှိသော၊ ဝဂ္ဂေါ၊ ဝဂ်သည်ကောင်း၊ ပထဒေါ၊ ပထ
ဒါယကဝဂ် ထည်းကောင်း၊ တိဏဒါယကော၊ တိဏဒါယက ဝဂ်ထည်း
ကောင်း၊ ကစ္စာနော၊ ကစ္စာယနဝဂ်ထည်းကောင်း၊ ဘဒ္ဒိယော ဝဂ္ဂေါ၊ ဘဒ္ဒိယ
ဝဂ်ထည်းကောင်း၊ ဣမေ ဤဝဂ်၌၊ ဝဏိတာ၊ ရေတွက်အပ်ကုန်သော၊ ဣမာ
ဂါထာယော၊ ဤဂါထာတို့သည်၊ နဝဂါထာသတာနိ၊ ဂါထာ ကိုးရာတို့
ထည်းကောင်း၊ စတုရာသီတိမေဝစ၊ ရှစ်ဆဲ ထေးဂါထာတို့ထည်းကောင်း
တည်း၊ အပဒါနာ၊ အပဒါနံကို၊ သပညာသံပဉ္စသတာ၊ ငါးဆယ်နှင့် တကွ
ငါးရာတို့ဟူ၍၊ စကော သိတာ၊ ပြုအပ်ကုန်၏၊ ၊ သဟဥဒါန ဂါထာဟံ၊
ဥဒါနံ၊ ဂါထာတို့နှင့်တကွ၊ သသဟဿပနိ၊ မြောက်ထောင်တို့သည်ထည်း
ကောင်း၊ နေသတာနိစဂါထာနံ၊ ဂါထာတို့၏ရှစ်ရာတို့သည်ထည်းကောင်း၊
တဒုတ္တရိ၊ ထိုထက်အလွန်၊ အဋ္ဌာရသ၊ တဆဲ ရှစ်ဂါထာတို့ သည်ထည်း
ကောင်း၊ ဟောန္တိ၊ ဖြစ်ကုန်၏၊ ၊ ဧတ္တာဝတာ၊ ဤမျှအတိုင်းအရှည်ရှိသော
သဒ္ဓါအစဉ်အနက်အစဉ်ဖြင့်၊ ဗုဒ္ဓါပဒါနဉ္စ၊ ဗုဒ္ဓအပဒါနံ သည်ထည်းကောင်း၊
ပစ္စေကဗုဒ္ဓါပဒါနဉ္စ၊ ပစ္စေကဗုဒ္ဓါအပဒါနံသည်ထည်းကောင်း၊ ထေရာပဒါ
နဉ္စ၊ ထေရအပဒါနံသည်ထည်းကောင်း၊ သမတ္တံ၊ ပြီးပြီ။ ။

ထေရအပဒါနံပါဠိတော်နိသရ- ခုတိယထွဲပြီး၏။ ။